

သင်သည်သမ္မာကျမ်းစာကိုနားလည်နိုင်ပါသည်။

ချစ်သောတပည့်တော်၏ ကိုယ်ရေးမှတ်တမ်းနှင့် သြဝါဒစာများ -
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၊ ၁ ယောဟန် ၊ ၂ ယောဟန် ၊ ၃ ယောဟန်။

BOB UTLEY
ဟောပြောခြင်းဆိုင်ရာ ပါမောက္ခ
(သမ္မာကျမ်းနည်းကျအနက်ပြန်ခြင်း)

အနက်ဖွင့်ခြင်းလေ့လာမှုလမ်းညွှန်စာစဉ်များ
ဓမ္မသစ်ကျမ်း။ အတွဲ ၄။

Bible Lessons International, Marshall, Texas
၂၀၁၁

မာတိကာ

ကျမ်းပြုသူ၏ အမှာစကား။ ။ ဤအနက်ဖွင့်ကျမ်းသည် သင့်ကို မည်သို့ ကူညီနိုင်ကြောင်း	၈
သမ္မာကျမ်းစာ ကောင်းစွာဖတ်ရှုခြင်းအတွက် လမ်းညွှန်။ သမ္မာတရားကိုမိမိကိုယ်တိုင် ရှာဖွေဖော်ထုတ်ခြင်း။	၁၁
အနက်ဖွင့်ကျမ်း	
ရှင်ယောဟန် ခရစ်ဝင်ကျမ်း မိတ်ဆက်	၂၀
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁	၂၇
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၂	၆၇
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၃	၈၃
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၄	၁၀၈
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၅	၁၃၀
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၆	၁၄၇
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၇	၁၇၉
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၈	၁၉၅
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၉	၂၁၃
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၀	၂၂၃
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၁	၂၃၄
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၂	၂၅၀
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၃	၂၆၉
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၄	၂၈၂
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၅	၃၀၅
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၆	၃၁၇
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၇	၃၃၀
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၈	၃၄၆
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၁၉	၃၆၃
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၂၀	၃၇၉
ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၂၁	၃၉၁
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင်	၃၉၉
၁ ယောဟန် ၁:၁ - ၂:၂	၄၀၅
၁ ယောဟန် ၂:၃-၂၇	၄၁၆
၁ ယောဟန် ၂:၂၈-၃:၂၄	၄၃၅
၁ ယောဟန် ၄	၄၅၈
၁ ယောဟန် ၅	၄၆၉
၂ ယောဟန်	၄၈၆
၃ ယောဟန်	၄၉၅
နောက်ဆက်တွဲ တစ်။ ။ ဂရိသဒ္ဒါဖွဲ့စည်းပုံ၏အဓိပ္ပါယ်ဖွင့်ဆိုချက် အကျဉ်း	၅၀၄
နောက်ဆက်တွဲ နှစ်။ ။ မူရင်းကျမ်းဆိုင်ရာအကဲဖြတ်မှု	၅၁၅
နောက်ဆက်တွဲ သုံး။ ။ ခက်ဆစ်အဓိပ္ပါယ်	၅၂၀
နောက်ဆက်တွဲ လေး။ ။ ဩဝါဒဆိုင်ရာ ဖော်ပြချက်	၅၃၂

ရှင်ယောဟန် ခရစ်ဝင်ကျမ်း ထဲက အထူးအကြောင်းအရာများအတွက် မာတိကာ

အစအဦး၌-(<i>archē</i>) ရှင်ယောဟန် ၁:၁	၃၁
ထာဝရဘုရား၏ကောင်းကင်တမန်-ရှင်ယောဟန် ၁:၅	၃၃
ယေရှုနှင့်စပ်ဆိုင်၍သက်သေများ- ရှင်ယောဟန် ၁:၈	၃၆
သိခြင်း- ရှင်ယောဟန် ၁:၁၀	၃၈
ဇာတိ (<i>sarx</i>)-ရှင်ယောဟန် ၁:၁၄	၄၀
ဘုန်းတော် (<i>doxa</i>)- ရှင်ယောဟန် ၁:၁၄	၄၂
မေတ္တာကရုဏာ (<i>hesed</i>)- ရှင်ယောဟန် ၁:၁၄	၄၁
ယုံကြည်ခြင်း၊ယုံကြည်စိတ်ချခြင်း၊ယုံကြည်သက်ဝင်ခြင်းနှင့်သစ္စာတော် (ဓမ္မဟောင်းကျမ်း)- ရှင်ယောဟန် ၁:၁၄	၄၄
မောရှေအားဖြင့်ပညတ်တရားအပေါ် ပေါလု၏အမြင်ရှုထောင့်-ရှင်ယောဟန် ၁:၁၇	၄၈
ဖာရိရှ်-ရှင်ယောဟန် ၁:၂၄	၅၄
အထူးဆွေးနွေးရန်ခေါင်းစဉ်။ တမန်တော်များအမည်နာမစာရင်း- ရှင်ယောဟန် ၁:၄၅	၆၀
နာဇရက်မြို့သားယေရှု- ရှင်ယောဟန် ၁:၄၅	၆၂
အာမင်း- ရှင်ယောဟန် ၁:၅၁	၆၃
ကောင်းကင်- ရှင်ယောဟန် ၁:၅၁	၆၅
အရက်နှင့်အရက် စွဲခြင်းအပေါ် သမ္မာကျမ်းစာရှုထောင့်-ရှင်ယောဟန် ၂:၃	၆၉
အရှေ့တိုင်းရှေးသုံးအချိန်အတွယ်ပမာဏ- ရှင်ယောဟန် ၂:၇	၇၃
ပဿခါ- ရှင်ယောဟန် ၂:၁၃	၇၇
ယောဟန်၏ကြိယာအသုံးအနှုံးဖြစ်သော ‘ယုံကြည်ခြင်း’- ရှင်ယောဟန် ၂:၂၃	၈၁
ဆန်ဟီဒရင်- ရှင်ယောဟန် ၃:၁	၈၅
ဘုရားသခင်၏နိုင်ငံတော်- ရှင်ယောဟန် ၃:၃	၈၉
ထွက်သက်, ဝင်သက်, လေ, ဝိညာဉ်- ရှင်ယောဟန် ၃:၈	၉၁
လူသားတဦးကဲ့သို့ ဘုရားသခင်အားတော်ပြုခြင်း (မနုဿဆိုင်ရာဘာသာစကား)-ရှင်ယောဟန် ၃:၁၆	၉၄
ကြိုတင်ရွေးချယ်ခွဲခန့်မှတ်သားခြင်း (Calvinism) နှင့် လူ၏ လွတ်လပ်စွာ ရွေးချယ်ခြင်း (Arminiaism)- ရှင်ယောဟန် ၃:၁၆	၉၆
တံဆိပ်ခတ်ခြင်း- ရှင်ယောဟန် ၂:၂၃	၁၀၅
လူမျိုးခွဲခြားရေးဝါဒ- ရှင်ယောဟန် ၄:၄	၁၁၀
ဓမ္မဟောင်းပရောဖက်ပြုခြင်း- ရှင်ယောဟန် ၄:၁၉	၁၁၆
ဓမ္မသစ်ပရောဖက်ပြုခြင်း- ရှင်ယောဟန် ၄:၁၉	၁၂၀
ခမည်းတော်- ရှင်ယောဟန် ၄:၂၃	၁၂၃
မေရီယ- ရှင်ယောဟန် ၄:၂၅	၁၂၄
အလိုတော်- ရှင်ယောဟန် ၄:၃၄	၁၂၆
အနာငြိမ်းခြင်းသည် ခေတ်ကာလတိုင်းအတွက် ဘုရားသခင်၏အစီအစဉ်လော- ရှင်ယောဟန် ၅:၁၄	၁၃၄
မဖြည့်လွှတ်နိုင်သောအပြစ်- ရှင်ယောဟန် ၅:၂၁	၁၃၇
စေလွှတ်ခြင်း (<i>Apostellō</i>)- ရှင်ယောဟန် ၅:၂၃	၁၃၉
အချိန်ကာလ- ရှင်ယောဟန် ၅:၂၅	၁၄၀
ကနဦးအသင်းတော်မှဟောကြားခြင်း(<i>Kerygma</i>)- ရှင်ယောဟန် ၅:၃၉	၁၄၄

သခင်ယေရှုခေတ်ကာလ၌ ငွေကြေးသုံးစွဲမှု - ရှင်ယောဟန် ၆း၇	၁၅၁
တဆယ့်နှစ်ကိန်းဂဏန်း- ရှင်ယောဟန် ၆း၁၃	၁၅၃
ဘုရားသခင်၏အမည်နာမတော်များ- ရှင်ယောဟန် ၆း၂၀	၁၅၅
ခရစ်ယာန်အာမခံချက်- ရှင်ယောဟန် ၆း၃၇	၁၆၂
ယောဟန်၏ အရေးအသားမှ “သမ္မတရား” (ခံယူချက်)- ရှင်ယောဟန် ၆း၅၅	၁၆၈
အစဉ်မပြတ် (<i>'olam</i>)- ရှင်ယောဟန် ၆း၅၈	၁၇၀
အထက်သို့ဆောင်ယူခြင်း- ရှင်ယောဟန် ၆း၆၂	
ဓမ္မသစ်ကျမ်းမှ ‘ဝိညာဉ်’ (<i>Pneuma</i>)-ရှင်ယောဟန် ၆း၆၃	၁၇၃
ကိုးကွယ်ရာကို စွန့်ပစ်ခြင်း (<i>Aphistēmi</i>)- ရှင်ယောဟန် ၇း၄	၁၇၅
နတ်ဆိုး၊ ဝိညာဉ်ဆိုး- ရှင်ယောဟန် ၇း၂၀	၁၈၆
စွဲမြဲယုံကြည်ခြင်း၏လိုအပ်မှု- ရှင်ယောဟန် ၈း၃၁	၂၀၄
နော့စ်တစ်အယူဝါဒ (<i>Gnosticism</i>) ရှင်ယောဟန် ၈း၄၀	၂၀၈
ကယ်တင်ခြင်းအတွက်အသုံးပြုသော ဂရိကြိယာကာလပြ- ရှင်ယောဟန် ၉း၇	၂၁၆
ဝန်ခံခြင်း-ရှင်ယောဟန် ၉း၂၂-၂၃	၂၁၈
ဖျက်ဆီးခြင်း (<i>Apololliumi</i>) ရှင်ယောဟန် ၁၀း၁၀	၂၂၆
သမ္မတကျမ်းစာမှ ဆီလူးခြင်း - ရှင်ယောဟန် ၁၁း၂	၂၃၆
ပူဆွေးသောကရောက်သောအခါ လုပ်ထုံးများ- ရှင်ယောဟန် ၁၁း၂၀	၂၄၀
သမ္မတကျမ်းစာထဲမှ အမျိုးသမီးများ- ရှင်ယောဟန် ၁၁း၂၈	၂၄၁
သပြိုင်ခြင်းလုပ်ထုံးလုပ်နည်းများ- ရှင်ယောဟန် ၁၁း၄၄	၂၄၆
τῆς ἀρχῆς ἔσχατοι ἡμέρας ရှင်ယောဟန် ၁၂း၃၁	၂၆၁
ကောင်းကင် စစ်ပွဲ - ရှင်ယောဟန် ၁၂း၃၁	၂၆၃
စိတ်နှလုံး- ရှင်ယောဟန် ၁၂း၄၀	၂၆၆
ရှင်ယောဟန်၏အရေးအသား၌ “ပညတ်တော်” ကိုအသုံးပြုခြင်း- ရှင်ယောဟန် ၁၂း၅၀	၂၆၈
ပထမရာစုနှစ် ယုဒဘာသာ၏ ပဿခါပွဲအစီအစဉ်- ရှင်ယောဟန် ၁၃း၂	၂၇၃
ရှုကာရုတ်- ရှင်ယောဟန် ၁၃း၂၆	၂၇၈
သေလွန်ပြီးသောသူတို့ မည်သည့်အရပ်၌ရှိနေကြသနည်း- ရှင်ယောဟန် ၁၄း၃	၂၈၅
ထိရောက်သောဆုတောင်းချက်- ရှင်ယောဟန် ၁၄း၁၃၊၁၄	၂၉၁
သခင်ဘုရား၏နာမတော်- ရှင်ယောဟန် ၁၄း၁၃၊၁၄	၂၉၂
ယေရှုနှင့်ဝိညာဉ်တော်- ရှင်ယောဟန် ၁၄း၁၆	၂၉၄
ရှင်ပေါလုသုံးနှုံးသော <i>kosmos</i> (ကမ္ဘာ/ လောက/ လောကီသား)- ရှင်ယောဟန် ၁၄း၁၇	၂၉၅
ထိုနေ့- ရှင်ယောဟန် ၁၄း၂၀	၂၉၇
သုံးပါးတဆူ- ရှင်ယောဟန် ၁၄း၂၆	၂၉၉
ဝိညာဉ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်း- ရှင်ယောဟန် ၁၄း၂၆	၃၀၀
ခရစ်ယာန်နှင့်ငြိမ်သက်ခြင်း- ရှင်ယောဟန် ၁၄း၂၇	၃၀၂
မီး- ရှင်ယောဟန် ၁၅း၆	၃၁၀
အလင်းပေးခြင်း- ရှင်ယောဟန် ၁၆း၁၃	၃၂၂
ရွေးကောက်ခြင်း- ရှင်ယောဟန် ၁၇း၂	၃၃၂
တစ်ဆူဘုရားခံယူချက်- ရှင်ယောဟန် ၁၇း၃	၃၃၄

ယောဟန်၏ စာအရေးအသားမှ “ဟုတ်မှန်ခြင်း” (အသုံးအနှုန်း)- ရှင်ယောဟန် ၁၇:၃	၃၃၅
သန့်ရှင်းခြင်း- ရှင်ယောဟန် ၁၇:၁၁	၃၃၉
ရွေးကောက်ခြင်း၊ ကြိုတင်မှတ်သားခြင်းနှင့်သိသြလော်ဂျီဆိုင်ရာဟန်ချက်ညီရန်လိုအပ်မှု - ရှင်ယောဟန် ၁၈:၂	၃၄၉
“emZ&uifWoma, &f”-ရှင်ယောဟန် ၁၈:၅	၃၅၁
ရောမအာဏာပိုင်များ၏အစောင့်တပ် -ရှင်ယောဟန် ၁၈:၂၈	၃၅၇
ပုန္တိုလိတ် -ရှင်ယောဟန် ၁၈:၂၉	၃၅၈
“ယေရှုနောက်တော်လိုက် အမျိုးသမီးများ ” -ရှင်ယောဟန် ၁၉:၂၅	၃၇၂
“မြုပ်နှံသင်္ကြံခြင်းအတွက် အသုံးပြုသောအမွှေးနံ့သာများ” -ရှင်ယောဟန် ၁၉:၃၉	၃၇၇
ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ရှားပြခြင်းများ- ရှင်ယောဟန် ၂၀:၁၆	၃၈၄
ပုံသဏ္ဍာန် (Tupos)- ရှင်ယောဟန် ၂၀:၂၅	၃၈၇
ရှင်ယောဟန်ခရစ်ဝင်နှင့် ရှင်ယောဟန်သြဝါဒစာပထမစောင် အခန်းကြီးတစ်အား ယှဉ်ပြခြင်း-၁ ယောဟန် ၁:၁	၄၀၈
မိသဟာယ ဟူသော ဝေါဟာရ (koinōnia)-၁ ယောဟန် ၁:၃	၄၀၉
တစည်းတလုံးတည်း/ တလုံးတတည်းဖြစ်သော -အသင်းတော်-၁ ယောဟန် ၁:၃	၄၁၀
ယောဟန်၏ အရေးအသားမှ တည်နေခြင်း-၁ ယောဟန် ၂:၁၀	၄၂၁
သိခြင်း-၁ ယောဟန် ၂:၁၃	၄၂၄
လူသားအစိုးရ-၁ ယောဟန် ၂:၁၅	၄၂၆
ဤခေတ်ကာလနှင့် လာဆဲရှိသော ခေတ်ကာလ-၁ ယောဟန် ၂:၁၇	၄၂၈
သန့်ရှင်းတော်မူသောဘုရား-၁ ယောဟန် ၂:၂၀	၄၃၁
ခရစ်တော်ပြန်ကြွလာခြင်းအတွက် ဓမ္မသစ်အသုံးအနှုန်းများ-၁ ယောဟန် ၂:၂၈	၄၃၆
ဖြောင့်မတ်ခြင်း-၁ ယောဟန် ၂:၂၉	၄၃၉
ကယ်တင်ခြင်းအတွက် ဓမ္မသစ်သက်သေအထောက်အထား-၁ ယောဟန် ၃:၁	၄၄၂
သန့်ရှင်းစင်ကြယ်ခြင်း-၁ ယောဟန် ၃:၅	၄၄၇
ဘုရားသခင်၏သားတော်-၁ ယောဟန် ၃:၈	၄၄၈
အကန့်အသတ်မဲ့ဖြစ်သည့်တိုင်-ကန့်သတ်ချက်ရှိသော ဆုတောင်းခြင်း-၁ ယောဟန် ၃:၂၂	၄၅၄
ခရစ်ယာန်များတစ်ဦးကိုတစ်ဦး စီရင်သင့်သလော-၁ ယောဟန် ၄:၁	၄၆၀
စုံစမ်းခြင်းနှင့် ၎င်းတို့၏သဘောသက်ရောက်မှုများအတွက် ဂရိအသုံးအနှုန်းများ၊-၁ ယောဟန် ၄:၁	၄၆၀
BOB ၏ စဝံဂေလိခံယူချက်-၁ ယောဟန် ၄:၁၅	၄၆၆
“အာမခံချက်” (စိတ်ချမှု)-၁ ယောဟန် ၅:၁၃	၄၇၅
ကြားဝင်ဆုတောင်းခြင်း-၁ ယောဟန် ၅:၁၄	၄၇၇
သေပြစ်သင့်သောအပြစ်ဟူသည်အဘယ်နည်း၊-၁ ယောဟန် ၅:၁၆	၄၈၁
အသက်ကြီးသူ-၂ ယောဟန် ၁	၄၈၈
အသင်းတော် (Ekklesia)-၃ ယောဟန် ၆	၄၉၉

ဤအနက်ဖွင့်ကျမ်း၌သုံးသော အတိုကောက်စလုံးများ

AB	Anchor Bible Commentaries, ed. William Foxwell Albright and David Noel Freedman
ABD	Anchor Bible Dictionary (6 vols.), ed. David Noel Freedman
AKOT	Analytical Key to the Old Testament by John Joseph Owens
ANET	Ancient Near Eastern Texts, James B. Pritchard
BAGD	A Greek-English Lexicon of the New Testament and Early Christian Literature.
BDB C.A.Briggs	A Hebrew and English Lexicon of the Old Testament by F. Brown, S.R. Driver and C.A. Briggs
BHS	Biblia Hebraica Stuttgartensia, GBS, 1997
IDB	The Interpreter's Dictionary of the Bible (4 vols.), ed. George A. Buttrick
ISBE	International Standard Bible Encyclopedia (5 vols.), ed. James Orr
IB	Jerusalem Bible
JPSOA	The Holy Scriptures According to the Masoretic Text: A New Translation (The Jewish Publication Society of America)
KB	The Hebrew and Aramaic Lexicon of the Old Testament by Ludwig Koehler and Walter Baumgartner
LAM	The Holy Bible From Ancient Eastern Manuscripts (the Peshitta) by George M. Lamsa
LXX	Septuagint (Greek-English) by Zondervan, 1970
MOF	A New Translation of the Bible by James Moffatt
MT	Masoretic Hebrew Text
NAB	New American Bible Text
NASB	New American Standard Bible
NEB	New English Bible
NET	NET Bible: New English Translation, Second Beta Edition

NIDNTT	New International Dictionary of New Testament Theology and Exegesis (5 vols.),ed. Willem A. VanGemeren
NRSV	New Revised Standard Bible
NIV	New International Version
NJB	New Jerusalem Bible
OTPG	Old Testament Parsing Guide by Todd S.Beall, William A. Banks and Colin Smith
REB	Revised English Bible
RSV	Revised Standard Version
SEPT	The Septuagint (Greek-English) by Zondervan, 1970
TCNT	The Twentieth Century New Testament
TEV	Today's English Version from United Bible Societies
YLT	Young's Literal Translation of the Holy Bible by Robert Young
ZPBE	Zondervan Pictorial Bible Encyclopedia (5 vols.), ed. Merrill C.Tenney

စာရေးသူ၏ အမှာစာ

ဤအနက်ဖွင့်ကျမ်းသည် သင့်ကို မည်သို့ကူညီနိုင်မည်နည်း

သမ္မာကျမ်းစာနည်းကျအနက်ပြန်ခြင်းဟူသည် ဝိညာဉ်တော်မှုတ်သွင်းခံ ကျမ်းပြုသူတစ်ဦးအား နားလည်သဘောပေါက်နိုင်ရန် အားထုတ်သော၊ စဉ်းစားခြင်းနှင့်ဝိညာဉ်ရေး လုပ်ထုံးတစ်မျိုးပင်ဖြစ်ပြီး၊ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်ပေးသောသတင်းစကားအား နားလည်သဘောပေါက်ကာ၊ ယနေ့ မိမိတို့ ခေတ်ကာလ၌ လက်တွေ့ကျင့်သုံး နိုင်ရန်ဖြစ်သည်။

ဝိညာဉ်ရေးရာလုပ်ထုံးသည် အဆုံးအဖြတ်ပေးသောအရာဖြစ်သော်လည်း အဓိပ္ပါယ် သတ်မှတ်ချက်ပေးရန် ခက်ခဲသည်။ ၎င်း၌ ဆက်ကပ်ခြင်းနှင့် ပွင့်လင်းမှုလိုအပ်သည်။ (၁) ကိုယ်တော်အား ဆာငတ်ခြင်း (၂) ကိုယ်တော် အား သိကျွမ်းလိုခြင်းနှင့် (၃) အစေခံလိုသောစိတ်ဆန္ဒများ ရှိရပါမည်။ ဤလုပ်ထုံး၌ ဆုတောင်းခြင်း၊ ဝန်ခံခြင်းနှင့် မိမိအသက်ရှင်ခြင်းပုံစံ ပြောင်းလဲလိုသောစိတ်ဆန္ဒများလိုအပ်သည်။ အနက်ပြန်ခြင်းလုပ်ထုံး၌ ဝိညာဉ်တော်သည် အပြတ်ဆုံးဖြစ်သူ ဖြစ်သော်လည်း စိတ်နှလုံးစင်ကြယ်ပြီး၊ ဘုရားတရားကိုးရှိုင်းသူ ခရစ်ယာန်များ၏ သမ္မာကျမ်းစာအား နားလည်သဘောပေါက်ပုံ ကွဲပြားခြားနားနေခြင်းမှာ လျှို့ဝှက်နက်နဲသော အရာတစ်ခုဖြစ်သည်။

စဉ်းစားခြင်းလုပ်ထုံးမှာ ရှင်းလင်းရန် လွယ်ကူသည်။ မူရင်းကျမ်းအပေါ် တည်ကြည်ရန်နှင့် ဘက်လိုက်ခြင်းကင်းရန်လိုအပ်ပြီး၊ မိမိကိုယ်တိုင်နှင့် ဂိုဏ်းဂနဆိုင်ရာ ငဲ့ကွက်မှုများ၏လွှမ်းမိုးမှု ကင်းစင်ရပါမည်။ ကျွန်တော်တို့အား လုံးသည်သမိုင်း၏ပြုပြင်ပြောင်းလဲမှုခံကြရသည် ချည်းသာလျှင် ဖြစ်ကြသည်။ ကျွန်တော်တို့၌ ဘက်လိုက်ခြင်းမရှိဘဲ၊ အရှိကို အရှိအတိုင်း အနက်ပြန်သူဟူ၍ တစ်ယောက်မှမရှိချေ။ မိမိတို့၏ငဲ့ကွက်မှုများအား ကျော်လွှားသွားနိုင်ရေး အတွက် ဂရုတစိုက် ပြင်ဆင်ထားသည့် အနက်ပြန်ခြင်း နိယာမသုံးခုပါဝင်သော စဉ်းစားခြင်းလုပ်ထုံးတစ်ခုကို ဤအနက်ဖွင့်ကျမ်း၌ ပေးထားပါသည်။

ပထမနိယာမ

ပထမနိယာမမှာ သမ္မာကျမ်းစာ၏ကျမ်းတစ်ကျမ်းအား ရေးသားစဉ်က သမိုင်းနောက်ခံအခြေအနေနှင့်၊ ကျမ်းပြု သူသည် အဆိုပါကျမ်းအား ရေးသားရခြင်းသမိုင်းဆိုင်ရာ အဖြစ်အပျက်ဖြစ်သည်။ မူရင်းကျမ်းပြုသူ၌ မိမိပြောဆို ဆက်သွယ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာတစ်ခုခုရှိသည်။ ဝိညာဉ်တော်မှုတ်သွင်းခံရသူ ရှေးခေတ်မူရင်း စာရေးသူအတွက် အဓိပ္ပါယ်ကင်းမဲ့သောအရာကို မူရင်းကျမ်း၌ ဖော်ပြလိမ့်မည်မဟုတ်ချေ။ ကျွန်ုပ်တို့၏သမိုင်း ကျောထောက် နောက်ခံမဟုတ်သော၊ ကျွန်ုပ်တို့၏ စိတ်ထဲရှိသည့်အရာမဟုတ်သော၊ ကျွန်တော်တို့၏ထုံးတမ်းစေလေ့၊ လူပုဂ္ဂိုလ်(ဝါ) အသင်းတော်၊ ဂိုဏ်းဂဏ၏ လိုအပ်ချက်များမပါသော ထိုမူလကျမ်းပြုသူ၏ ရည်ရွယ်ချက်မှာ အဓိကသော့ ချက်ဖြစ်သည်။ လက်တွေ့အသုံးချခြင်းက အမြဲလိုက်လာရန် ဖြစ်သည်။ သမ္မာကျမ်းစာ၏စာပိုဒ်တိုင်း၌ အဓိပ္ပါယ်တစ်ခုရှိ စမြဲဖြစ်ပြီး၊ နှစ်ခုသုံးခုမရှိချေ။ ဤဆိုလိုရင်းအဓိပ္ပါယ်မှာ မူရင်းကျမ်းပြုသူသည် သူ၏ခေတ်ကာလ၌ ဝိညာဉ်တော်၏ ဦးဆောင်မှုဖြင့် ပြောလိုသောရည်ရွယ်ပင်ဖြစ်သည်။ တစ်ခုတည်းသော ဤဆိုလိုရင်းအဓိပ္ပါယ်ကို ကွဲပြားခြားနားသော ထုံးတမ်းစေလေ့များနှင့် အခြေအနေများအတွက် အမျိုးမျိုးအသုံးချနိုင်သည်။ ဤအသုံးချမှုများသည် မူရင်းကျမ်းပြုသူ ဗဟိုပြုသောသမ္မာတရားနှင့် ဆက်စပ်နေရပါမည်။ ထို့ကြောင့်ပင် ဤအနက်ဖွင့်လေ့လာမှုလမ်းညွှန်စာအုပ်၌ သမ္မာကျမ်းစာပါ ကျမ်းတစ်ကျမ်းစီတိုင်းအတွက် စကားချီးပါရှိပါသည်။

ဒုတိယနိယာမ

ဒုတိယနိယာမမှာ နဂိုပါရှိသောအပိုင်းကဏ္ဍများကို ဖော်ထုတ်ရန်ဖြစ်သည်။ သမ္မာကျမ်းစာ၏ ကျမ်းတစ်ကျမ်းစီ တိုင်းမှာ ပေါင်းစပ်ထားသောမှတ်တမ်းမှတ်ရာ တစ်ခုစီဖြစ်သည်။ အနက်ပြန်သူများ၌ အဆိုပါ၊ ပါရှိသောသမ္မာတရား တစ်ရပ်ကို သီးခြားခွဲထုတ်ရေးအတွက် အခြားပါဝင်သော သမ္မာတရားများကို ဖယ်ရှားရန် အခွင့်အရေးမရှိချေ။ ထို့ကြောင့် ကျမ်းတစ်ကျမ်း၌ပါသောအပိုင်းကဏ္ဍများကို အနက်ပြန်ခြင်းမပြုမီ ထိုကျမ်းတစ်ခုလုံး၏ရည်ရွယ်ချက်အားနား လည်ရန် ကြိုးစားရပါမည်။ အပိုင်းတိုင်းစီဖြစ်သောအခန်းကြီးများ၊ စာပိုဒ်များနှင့် အခန်းငယ်များသည် အဆိုပါကျမ်း တစ်ခုလုံး၏ဆိုလိုရင်းမဟုတ်သော အခြားအဓိပ္ပါယ်ရှိနိုင်မည် မဟုတ်ချေ။ အနက်ပြန်ခြင်းသည် ကျမ်းတစ်ခုလုံးအား ခြုံ၍လေ့လာခြင်းမှသည် အပိုင်းကဏ္ဍ အလိုက်လေ့လာခြင်းသို့ ဆက်လက်ရပါမည်။ ထို့ကြောင့် ဤအနက်ဖွင့်ခြင်း လေ့လာမှုလမ်းညွှန်စာအုပ်ကို အပိုင်းကဏ္ဍတစ်ခုစီအား စာပိုဒ်များခွဲ၍ အသေးစိတ်လေ့လာနိုင်ရန် ပံ့ပိုးနိုင်ရေးအတွက် စီစဉ်ထားပါသည်။ စာပိုဒ်များနှင့် အခန်းကြီး၊ အခန်းငယ်ခွဲခြားမှုများသည် ဝိညာဉ်တော်မှုတ်သွင်းခြင်းမဟုတ်သော် လည်း မူရင်းစာရေးသူ၏ အတွေးအကြံများကို ဖော်ထုတ်ရန် ကူညီပေးသည်။

ဝါကျအလိုက်၊ စကားစုအလိုက် (သို့) က စကားလုံးတလုံးခြင်း အလိုက်မဟုတ်ဘဲ၊ စာပိုဒ်အလိုက် အနက်ပြန်ခြင်းသည် မူရင်းကျမ်းပြုသူ၏ ဆိုလိုရင်း အဓိပ္ပါယ်ကိုနားလည်ရန် သော့ချက်ဖြစ်သည်။ စာပိုဒ်များသည် ပေါင်းစပ်ထားသော အကြောင်းအရာတစ်ခုကို အခြေပြုခြင်းဖြစ်ပြီး ၎င်းကိုဦးတည်ချက် (သို့) ပြောလိုရင်း အကြောင်းအရာအား ဖော်ပြသော စာဟုခေါ်သည်။ အဆိုပါစာပိုဒ်ထဲ၌ပါသော စကားလုံးတိုင်း၊ စကားစုတိုင်း၊ ဝါကျတိုင်းသည် အဆိုပါစုစည်းထားသော အကြောင်းအရာ(ဝါ)ဦးတည်ချက်အကြောင်းအရာနှင့် တနည်းမဟုတ်တနည်း ဆက်စပ်ကြသည်။ ၎င်းတို့သည် ထိုအရာကိုကန့်သတ်သည်။ အကျယ်ချဲ့သည်၊ရှင်းလင်းသည်။ သို့မဟုတ် မေးခွန်းထုတ်သည်။ ဆီလျော်သောအနက်ပြန်ခြင်း၏ အဓိက သော့ချက်မှာ အဆိုပါကျမ်းတကျမ်းအား ဖွဲ့စည်းထားသည့် အပိုင်းကဏ္ဍများမှတစ်ဆင့် မူရင်းကျမ်းပြုသူ၏ အတွေးအကြံကို စာပိုဒ်အလိုက် နားလည်ရန်ဖြစ်သည်။ ခေတ်သစ် အင်္ဂလိပ် ဘာသာပြန်ကျမ်းများအား လေ့လာခြင်းအားဖြင့် ကျောင်းသားများ ထိုသို့ပြုနိုင်ရန် ဤအနက်ဖွင့်ခြင်း လေ့လာမှုလမ်းညွှန်အား စီစဉ်ထားပါသည်။ ဤဘာသာပြန် ကျမ်းများကို ရွေးချယ်ခြင်းမှာ ၎င်းတို့သည် ကွဲပြားခြားနားသော ဘာသာပြန်ခြင်းသီအိုရီများ အသုံးပြုကြ၍ဖြစ်သည်။

- ၁. United Bible Society ၏ဂရိကျမ်းမှာ ပြန်လည်မွမ်းမံသည့် စတုတ္ထမြောက်ထုတ်ဝေခြင်းဖြစ်သည်။ (UBS⁴) ဤကျမ်းကို ခေတ်သစ်မူရင်းကျမ်းဆိုင်ရာပညာရှင်များက ကျမ်းပိုဒ်ခွဲကြခြင်းဖြစ်သည်။
- ၂. The New King James Version (NKJV) မှာ Textus Receptus ဟု လူသိများသောရေးရိုးစဉ်လာ ဂရိမူရင်း ကျမ်းကို အခြေပြု၍လုံးစေ့ပတ်စေ့ ဘာသာပြန်ကျမ်းတစ်ခုဖြစ်သည်။ ၎င်း၏ ကျမ်းပိုဒ်ခွဲများသည် အခြားဘာသာပြန်များထက် ပို၍ရှည်သည်။ အကြောင်းအရာများအား ခွဲခြားသတ်မှတ်ရာ၌ ၎င်း၏စာပိုဒ်ခွဲများသည် အထောက်အကူဖြစ်စေပါသည်။
- ၃. The New Revised Standard Version (NRSV) သည် လုံးစေ့ပတ်စေ့ဖြင့် ဆီလျော်အောင် ဘာသာပြန်သော ကျမ်းဖြစ်သည်။ ၎င်းသည် အောက်ပါခေတ်သစ် ဘာသာပြန်ကျမ်းနှစ်ခုအနက် အလယ်အလတ်ဖြစ်သည်။ ၎င်း၏ စာပိုဒ်ခွဲများသည် အကြောင်းအရာများအား ခွဲခြားသတ်မှတ်ရာ၌ အတော်ပင် အထောက်အကူပြုသည်။
- ၄. The Today's English Version (TEV) မှာ United Bible Society မှ ထုတ်ဝေသောမူရင်းကျမ်းနှင့် အပြည့်အဝ ကိုက်ညီသော ဘာသာပြန်နည်း (dynamic equivalent) ဖြင့် ဘာသာပြန်သော ကျမ်းဖြစ်သည်။ ခေတ်သစ်အင်္ဂလိပ် စာဖတ်သူ (ဝါ) ဘာသာစကားပြောဆိုသူသည် မူရင်းဂရိကျမ်းအား နားလည် သဘော ပေါက်နိုင်စေရန် အားထုတ် ဘာသာပြန်ဆိုသော သမ္မာကျမ်းစာဖြစ်သည်။ အထူးသဖြင့် ခရစ်ဝင်ကျမ်းများ၌ ကျမ်းပိုဒ်များကို NIV မှာ နည်းတူ အကြောင်းအရာအားဖြင့်မဟုတ်ဘဲ၊ စကားပြောသူ အားဖြင့် ပိုင်းခွဲသည်။ ၎င်းသည် အနက်ပြန်သူအတွက် အထောက်အကူမပြုချေ။ UBS⁴ နှင့် TEV တို့ကို ပုဂ္ဂိုလ်တစ်ဦးတည်း ထုတ်ဝေခြင်းဖြစ်သော်လည်း၊ ကျမ်းပိုဒ်ခွဲပုံ ကွဲပြားခြားနားသည်မှာ စိတ်ဝင် စားဖွယ်ရာဖြစ်သည်။
- ၅. Jerusalem Bible (JB) မှာ မူရင်းကျမ်းနှင့် အပြည့်အဝကိုက်ညီသော ဘာသာပြန်နည်း (dynamic equivalent) ဖြင့်ဘာသာပြန်ဆိုသော ပြင်သစ်ကာသိုလစ် ဘာသာပြန်ကျမ်းဖြစ်သည်။ ဥရောပ တိုက်သား အမြင်ဖြင့် ကျမ်းပိုဒ်ခွဲ ပုံကို နှိုင်းယှဉ်ရသည်မှာ အထောက်အကူ လွန်စွာပြုသည်။
- ၆. ဤအနက်ဖွင့်ကျမ်းသည် ၁၉၉၅ခုနှစ်က ပြန်လည်မွမ်းမံသောကျမ်း Updated New American Standard Bible (NASB) ကို အသုံးပြုသည်။ ၎င်းမှာ လုံးစေ့ပတ်စေ့ ဘာသာပြန်ကျမ်းတစ်ခုဖြစ်သည်။ အပိုဒ်ငယ်များ တစ်ခုပြီး တစ်ခုအနက်ဖွင့်ရာ၌ ဤဘာသာပြန်ကျမ်း၏ စာပိုဒ်ကိုလိုက်သည်။

တတိယနိယမ

ဤတတိယနိယမမှာ သမ္မာကျမ်းစာစကားလုံးများ (ဝါ)စကားစုများ၌ ရှိနိုင်သည့်အဓိပ္ပါယ်ကို အကျယ်ပြန့်ဆုံး သိရှိနိုင်ရန် ကွဲပြားခြားနားသော ဘာသာပြန်ကျမ်းများကို ဖတ်ရှုရန်ဖြစ်သည်။ မူရင်းဂရိ စကားစု(ဝါ)စကားလုံးတစ် လုံးအား နားလည်နိုင်ပုံအမျိုးမျိုး ရှိလေ့ရှိတတ်သည်။ ၎င်းတို့ကို ကွဲပြားခြားနားသောဘာသာပြန်ကျမ်းများအားဖြင့် သိရှိရပြီး၊ ဂရိမူရင်း ကျမ်းကွဲများအား ရှင်းလင်းချက်ပေးသည်။ ၎င်းတို့သည် ဩဝါဒကိုထိခိုက်ခြင်း မရှိသော်လည်း ရှေးခေတ်ကာလ၌ ဝိညာဉ်တော် မှတ်သွင်းမှုရှိသူ ကျမ်းပြုဆရာရေးသားခဲ့သည့် မူရင်းကျမ်းဆီသို့ပြန်ရောက်ရန် အားထုတ်ရာ၌ ကူညီပံ့ပိုးသည်။

ဤအနက်ဖွင့်ကျမ်းသည် လေ့လာသူအား မိမိကိုယ်တိုင် အနက်ပြန်ခြင်းကို မြန်ဆန်စွာ စစ်ဆေးနိုင်စေရန် ပြင်ဆင်ပေးသည်။ ဤသို့ပြုခြင်းကို အတိအကျအဖြစ် မှတ်ယူရန်မဟုတ်သော်လည်း မှတ်သားဘွယ်ရာနှင့် စဉ်းစား ဘွယ်ရာများရရှိရန်ဖြစ်သည်။ အခြားဖြစ်နိုင်ချေရှိသော ဘာသာပြန် ကျမ်းများအားသိရခြင်းသည် ကျွန်တော်တို့အား ကျဉ်းမြောင်းသောအမြင်၊ ဩဝါဒစွဲ၊ ပိုက်ဂနစ်မရှိစေရန် ကူညီသည်။ ရှေးဟောင်းမူရင်း ကျမ်း၏အနက်အဓိပ္ပါယ်မည်မျှ မသေမကွဲနှင့် ဒွိဟဖြစ် စရာကောင်း ကြောင်းအား သိနိုင်ရန် မည်ကဲ့သို့ အမျိုးမျိုးဘာသာပြန်နိုင်ကြောင်းအား ကျယ်ပြန့်စွာ သိရှိရန်လိုအပ်သည်။ သမ္မာကျမ်းစာအား မိမိစွဲကိုက်သည့်

သမ္မတရား၏အရင်းအမြစ်အဖြစ်ခံယူသူ ခရစ်ယာန်များအထဲ၌ သဘောတူညီမှု မည်မျှနည်းပါးကြောင်းသိရသည်မှာ ထိတ်လန့်
ဘွယ်ရာပင် ကောင်းနေ လေတော့သည်။

ဤနိယမများသည် ကျွန်ုပ်တို့ ရှေးဟောင်းမူရင်းကျမ်းအား အပတ်တကုတ်လေ့လာရန် တွန်းအားပေးလျက်၊ ကျွန်ုပ်တို့၏ သမိုင်း
နောက်ခံအခြေအနေများစွာအား အောင်မြင်ကျော်လွှားနိုင်ရန် များစွာကူညီ ပံ့ပိုးပေးပါကြောင်း။

Bob Utley
East Texas Baptist University
၁၉၉၆ခု၊ ဇွန်လ ၂၇ရက်

သမ္မာကျမ်းစာအား ကောင်းစွာဖတ်ရန်လမ်းညွှန်

မှန်ကန်ကြောင်းသက်သေထူ၍ ရသောသမ္မာတရားအား ကိုယ်တိုင်စူးစမ်းရှာဖွေခြင်း

သမ္မာတရားကို ကျွန်တော်တို့ သိနိုင်ပါဦးမလား၊ ၎င်းကို ဘယ်မှာရှာဖွေတွေ့ရှိ နိုင်မလဲ၊ သမ္မာတရားဖြစ်ကြောင်း ယုတ္တိဗေဒနည်းဖြင့် ပြနိုင်မလား၊ အဆုံးစွန်သောအခွင့်အာဏာဟူ၍ ရှိဦးမလား၊ ကျွန်တော်တို့၏ဘဝ အသက်တာ၊ ကျွန်တော်တို့၏ ကမ္ဘာကြီးကို ဦးဆောင်လမ်းပြနိုင်သောအကြောင်းမဲ့ အကြောင်းတရားများရှိပါဦးမလား၊ အသက်ရှင်ရခြင်း၌ ဆိုလိုရင်း အဓိပ္ပာယ်ရှိပါသလား၊ ဤနေရာ၌ ကျွန်တော်တို့ အဘယ်ကြောင့်ရှိနေကြလဲ၊ ဘယ်နေရာဆီကို ဦးတည်သွားနေကြလဲ၊ ဤမေးခွန်းများမှာ ဆင်ခြင်စဉ်းစားတတ်သူတိုင်း အလေးအနက်မေးမြန်းခဲ့ကြသည့် မေးခွန်း များဖြစ်ကာ၊ အသိညာဏ်ရှိသော လူသားအား အချိန်ကာလ၏မူလအစကပင် သရဲတစ္ဆေခြောက်သလို ချောက်လန်ခဲ့ သောမေးခွန်းများဖြစ်သည်။ (ဒေသနာကျမ်း၊ ၁:၁၃-၁၈။ ၃:၉-၁၁)။ ကျွန်ုပ်ဘဝ၏အစိတ်အပိုင်းများ စုစည်းပေါင်းစပ် ရာဗဟိုချက်မအား ကျွန်ုပ်စူးစမ်းရှာဖွေခဲ့ပုံကို ကျွန်ုပ်သတိရသည်။ ခရစ်တော်ကိုယုံကြည်သူ ကျွန်ုပ်မိသားစုဝင်များ၏ အဓိပ္ပာယ်ရှိသောသက်သေပေါ် အဓိကအားဖြင့် အခြေပြုပြီး၊ ငယ်စဉ်ကပင် ခရစ်တော်ကိုယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့သည်။ အရွယ်ရောက်လာသည်နှင့်အမျှ ကျွန်ုပ်အကြောင်း၊ ကျွန်ုပ်နေထိုင်ရာလောကအကြောင်း မေးမြန်းစရာ များလည်း တိုး၍လာပါသည်။ စာအုပ်စာပေများထဲက ဖတ်ရှုခဲ့ရသောအရာများ၊ တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို ရိုးရိုးသာမန်ယဉ်ကျေးမှု ထုံးတမ်းစလေ့များနှင့် ရိုးအီနေသောဘာသာရေးစကား အသုံးအနှုန်းများသည် ၎င်းတို့ကို အဓိပ္ပာယ် ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိခဲ့ချေ။ နားလည်ရခက်ပြီး၊ ကြမ်းတမ်းခက်ထရော်သော ကျွန်ုပ်နေထိုင်ရာ ကမ္ဘာလောကကြီးအားရင်ဆိုင်ရာ၌ ထိုအချိန်မှာ စမ်းတဝါးဝါးဖြင့် ရှုပ်ထွေးလှပြီး၊ လိုလား တောင့်တမှုများ နှင့်ပြည့်နှက်နေကာ၊ မကြာခဏပင် မြော်လင့်ချက်ကင်းမဲ့ခဲ့ရသော ကာလများပင်ဖြစ်ချေသည်။

အပြီးသတ်ပေးသော ဤမေးခွန်းများ၏အဖြေများ မိမိတို့၌ရှိသည်ဟု လူအများ အပြား ကြွေးကြော်ခဲ့ကြသော် လည်း၊ စူးစမ်းလေ့လာပြီး၊ သေချာစဉ်းစားဆင်ခြင်သည့်အခါ သူတို့ပေးသော အဖြေများသည် (၁) ကိုယ်ပိုင်တွေးခေါ်မှု များ (၂) ရှေးခေတ်ဒဏ္ဍရီများ (၃) ကိုယ်ပိုင်အတွေ့အကြုံများနှင့် (၄) အနာဂတ်ကာလအတွက် စိတ်ပိုင်းဆိုင်ရာ မှန်းဆ မှုများသာလျှင် အခြေပြုကြောင်းတွေ့ရှိခဲ့ရသည်။ ကျွန်တော်အလိုရှိသည်မှာ မိမိ၏လောကအမြင်၊ မိမိ၏စုစည်းပေါင်း စပ်မှုအတွက် ဗဟိုချက်မတစ်ခု၊ အသက်ရှင်နေခြင်း၏အကြောင်းရင်းများအတွက် တစ်ခုတည်းသောအတိုင်း အတာအထိ မှန်ကန်ကြောင်း သက်သေပြ၍ ရသော အမှန်တရား၊ သက်သေသာဓကအချို့နှင့် အချို့သောဆင်ခြင်မှုများ သာလျှင်ဖြစ် သည်။

သမ္မာကျမ်းစာအားလေ့လာရာ၌ ဤအချက်များကို ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်ုပ်၏တွေ့ရှိမှု ခိုင်လုံစိတ်ချ ရမှုအတွက် သက်သေအထောက်အထားများကို စတင်စူးစမ်းရှာဖွေခဲ့ရာတွင် (၁)သမ္မာကျမ်းစာသည် သမိုင်းအကြောင်း အရာအရ ယုံကြည်စိတ်ချရကြောင်း ရှေးဟောင်း သုတေသနပြုချက်များက အတည်ပြုကြောင်း (၂) ဓမ္မဟောင်းကျမ်း၏ အနာဂတ္တိစကားများ တိကျမှန်ကန်စွာ ပြည့်စုံခဲ့ကြောင်း (၃)နှစ်ပေါင်း တစ်ထောင်ခြောက်ရာ အတွင်းရေးသား ထုတ်ဝေသည့် သမ္မာကျမ်းစာပါ အကြောင်းအရာများ၏ စုစည်းညီညွတ်မှုနှင့် (၄)သမ္မာကျမ်းစာနှင့်ထိတွေ့မှုကြောင့် ဘဝအသက်တာခိုင်မြဲစွာ ပြောင်းလဲသွားခဲ့သူများ၏ တစ်ဦးချင်း သက်သေခံချက်များအား တွေ့ရှိခဲ့ရပါသည်။ စနစ်တကျ စုစည်းထားသည့်ခရစ်ယာန်ဝါဒသည် လူ့ဘဝ၏ ရှုပ်ထွေးနေသောမေးခွန်းများကို ကိုင်တွယ်နိုင်စွမ်းရှိသည်။ ၎င်းသည် စဉ်းစား ဆင်ခြင် စရာသာလျှင်မဟုတ်ဘဲ၊ သမ္မာကျမ်းနည်းကျ ယုံကြည်ခြင်းသည် အတွေ့အကြုံကိုပါ ပေးစွမ်းခြင်းသည် ကျွန်ုပ်အား စိတ်ပိုင်းဆိုင်ရာ ဝမ်းမြောက်မှုနှင့် ခိုင်ခံ့ခြင်းကို ပေးပါသည်။ သမ္မာကျမ်းစာအားဖြင့် နားလည်ခဲ့ရသည့် အတိုင်း ကျွန်ုပ်၏ဘဝ စုစည်းရာဗဟိုဖြစ်သူ ခရစ်တော်အား တွေ့ရှိခဲ့ရပြီဟု ကျွန်ုပ်ထင်ပါသည်။ ၎င်းသည် လွန်စွာ အာရုံခံစားစေပြီး၊ စိတ်လှုပ်ရှားစေသည်။ မည်သို့ဖြစ်စေ ဤသမ္မာကျမ်းစာအား အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အသင်းတော် တစ်ပါး၊ ဓမ္မပညာသင် ကျောင်းတစ်ကျောင်း၌ပင် မည်သို့အမျိုးမျိုးကွဲပြားခြားနားနေခြင်းသည် ကျွန်ုပ်တို့အား လူနံ့၊ လူချာတစ်ယောက်မက ဖြစ်သွားစေသည့်အခါ မည်မျှအထိတ်တလန့်ဖြစ်ကာ၊ စိတ်ဆင်းရဲခဲ့ရပုံအား ကျွန်ုပ်သတိရနေ ပါသေးသည်။ သမ္မာကျမ်းစာသည် မှတ်သွင်းတော်မူ၍ ရေးသားခြင်း ဖြစ်ကြောင်းနှင့်၊ ၎င်း၏ ယုံကြည်စိတ်ချရမှု တို့အား အတည် ပြုခြင်းသည် အဆုံးမဟုတ်ဘဲ၊ အစသာလျှင် ဖြစ်နေချေတော့သည်။

သမ္မာကျမ်းစာ၏အခွင့်အာဏာနှင့် ၎င်း၏ယုံကြည်စိတ်ချရမှုတို့အား ကျေညာပြောဆို သူများအတွင်း၌ပင် သမ္မာကျမ်းစာ၏ ခက်ခဲသောကျမ်းပိုဒ်များစွာတို့အား အနက်ဖွင့်ရာ၌ တစ်မျိုးနှင့် တစ်မျိုးဆန့်ကျင်တိုက်ခိုက်မှု အမျိုးမျိုး တို့အား ဟုတ်မဟုတ် မည်သို့စစ်ဆေးကာ၊ (၁)ငြင်းပယ်ရန် မည်သို့ကျွန်ုပ်လုပ်မည်နည်း။

ဤတာဝန်ကြီးသည် ကျွန်ုပ်၏ဘဝပန်းတိုင်နှင့် ယုံကြည်ခြင်းခရီးသွားမှုပင်ဖြစ်သည်။ ခရစ်တော်အား ယုံကြည် ခြင်းသည် ကျွန်ုပ်အား (၁) ကြီးမားသောငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုပေးသည်။ အချင်းချင်း နှီးနှွယ်ဆက်စပ်နေသော ကျွန်ုပ်တို့၏

ခေတ်ကာလ(ခေတ်လွန်ယဉ်ကျေးမှု (post-modernity)အလယ်၌ အကြွင်းမဲ့ တရားအချို့ တောင့်တ ခဲ့ပါသည်။ (၂) တယူသန်သော ကမ္ဘာ့ဘာသာရေးများ၏ ဆန့်ကျင်တိုက်ခိုက်မှုများနှင့် (၃) ဂိုဏ်းဂနစွဲသောဝင့်ဝါမှု များကိုလည်းတွေ့ရပါသည်။ ရှေးခေတ်စာပေများအား ဘာသာပြန်ရာ၌ ခိုင်မာစွာချဉ်းကပ်ကာ၊ စူးစမ်းရှာဖွေရှင်းနှင့်ပင် သမိုင်းရေးရာ၊ ယဉ်ကျေးမှုရေးရာ၊ ဂိုဏ်းဂနရေးရာနှင့် အတွေ့အကြုံဆိုင်ရာတို့၌ ကျွန်ုပ်တို့တိုင်၏ ငဲ့ကွက်မှုများကို ထိတ်လန့်ဘွယ်ရာ တွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့၏သမိုင်းဆိုင်ရာ၊ ထုံးတမ်းစဉ်လာ၊ ဂိုဏ်းဂန ဆိုင်ရာနှင့် အတွေ့အကြုံဆိုင်ရာငဲ့ကွက်မှု၊ ဘက်လိုက်မှုများအား ပံ့ပိုးစေရန် မကြာခဏ ဖတ်လေ့ရှိခဲ့သည်။ ကျွန်ုပ်တို့တိုင်၌ လုံခြုံမှုကင်းမဲ့ပုံနှင့်၊ လျော်ကန်ပြည့်စုံခြင်းကင်းမဲ့ပုံတို့ကို ထပ်မံ၍အတည်ပြုရင်းဖြင့်၊ အထက်ပါ ကျွန်ုပ်တို့၏ ငဲ့ကွက်ခြင်းသဘောကိုပင် အခြားသူများအား ဆန့်ကျင်တိုက်ခိုက်ရန် အယူဝါဒဆိုင်ရာ အရင်းအမြစ်တစ်ရပ်အဖြစ် အသုံးပြုခဲ့ပါသေးသည်။ မိမိကိုယ်၌က ဤသို့ဖြစ်ကြောင်းအား သဘောပေါက်ရခြင်းသည် နာကျည်းဘွယ်ရာ ကောင်းလှပါဘိတော့သည်။

ကျွန်ုပ်တို့သည် အရှိကိုအရှိတိုင်း အကြွင်းမဲ့မည်သည့်အခါ၌မျှ ရှုမြင်နိုင်စွမ်းရှိမည်မဟုတ်သော်လည်း သမ္မာကျမ်း စာဖတ်ရှုရာ၌ ပို၍တော်လာပါသည်။ ကျွန်ုပ်တို့ မည်ကဲ့သို့သော ငဲ့ကွက်မှုများရှိကြောင်းသိရှိကာ၊ ၎င်းအား ဝန်ခံသည့် အခါ ကျွန်ုပ်တို့၏ ငဲ့ကွက်တတ်သောသဘောကို ကန့်သတ်လျှော့ချနိုင်လာသည်။ ၎င်းတို့နှင့် မကင်းရှင်း နိုင်သေးသော်လည်း ကျွန်ုပ်တို့၏ အားနည်းချက်တို့ကို မရှောင်ရှားဘဲရှင်ဆိုင်လာခဲ့သည်။ ကျမ်းစာ အနက်ပြန်သူသည် သမ္မာကျမ်းစာ အား ကောင်းစွာ ဖတ်ရှုခြင်း၏ အဆိုးဝါးဆုံး ရန်သူဖြစ်နေလေ့ရှိသည်။

သမ္မာကျမ်းစာလေ့လာရာ၌ ကျွန်ုပ်တို့ခံယူသောအချက်အချို့တို့အား ဖော်ပါရစေ။ အကြောင်းမှာ စာရှုသူသည် ၎င်းတို့ကို ကျွန်ုပ်နှင့်အတူ ဆန်းစစ်သွားနိုင်ရန်ဖြစ်ပါသည်။

၁။ မှန်သည်ဟု ခံယူသောအချက်များ

က။ သမ္မာကျမ်းစာသည် တစ်ဆူတည်းစစ်မှန်တော်မူသောဘုရား၏ မိမိကိုယ်မိမိဖွင့်ပြခြင်းအား၊ လုံးလုံးလျားလျား မှုတ်သွင်းသောကျမ်းဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ သမိုင်းဆိုင်ရာ တိကျသောအချိန်ကာလတစ်ခု အတွင်း၊ လူသားစာရေးသူတစ်ယောက်ကို အသုံးပြုသောမူရင်း စာရေးသူဖြစ်သည့် ဝိညာဉ်တော်ဘုရား၌ မည်သည့်ရည်ရွယ်ချက်ရှိကြောင်းအား အခြေပြုကာ၊ သမ္မာကျမ်းစာကို အနက်ဖွင့်ရန်ဖြစ်သည်။

ခ။ သမ္မာကျမ်းစာကို လူသားအားလုံးအတွက် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ ဘုရားသခင်သည် သမိုင်းခေတ်ကာလတစ်ခုနှင့် ယဉ်ကျေးမှုမလေ့ထုံး တမ်းတစ်မျိုး၏ ဘောင်ခွင်တစ်ခုအတွင်း မိမိကိုယ်မိမိ လိုက်လျောညီထွေနေကာ၊ ကျွန်ုပ်တို့အား ရှင်းလင်းစွာ စကားပြောသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖွတ်ထားခြင်းမပြုဘဲ၊ ကျွန်တော့်ကို နားလည်စေချင်သည်။ ထို့ကြောင့် ၎င်းအား မိမိတို့၏အမြင်ဖြင့် အနက် မပြန်ဘဲ၊ ထိုခေတ်ကာလ၏အမြင်ဖြင့် အနက်ပြန်ရန်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် သမ္မာကျမ်းစာ၏ဆိုလို ရင်းမှာ ၎င်းအား ပထမဆုံးဖတ်ရှုသူ(ဝါ)ကြားနာသူများအတွက် အဓိပ္ပာယ်မရှိသောအရာမျိုး မဖြစ်နိုင်ချေ။ သမ္မာကျမ်းစာသည် သာမန်လူသားချင်း ဆက်သွယ်မှုပုံစံနှင့် နည်းလမ်းများကိုသာ အသုံးပြုခြင်း ဖြစ်သဖြင့် သာမန်လူသားတိုင်း နားလည်နိုင်သည်။

ဂ။ သမ္မာကျမ်းစာ၌ စုစည်းညီညွတ်သော သတင်းစကားနှင့် ရည်ရွယ်ချက်ရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်။ ၎င်း၌ နားလည်ရခက်ပြီး၊ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေဟန်ရှိသော ကျမ်းပိုဒ်များ ပါရှိသော်လည်း သမ္မာ ကျမ်းစာသည် မိမိကိုယ်မိမိ ဆန့်ကျင်ဘက်မပြုချေ။ သို့ဖြင့် အကောင်းဆုံးသော သမ္မာကျမ်းစာအနက်ပြန်သူမှာ သမ္မာကျမ်းစာပင်ဖြစ်သည်။


ဃ။ အနာဂတ္တိစကားများ အပါအဝင်ကျမ်းပိုဒ်တိုင်း၌ မှုတ်သွင်းခြင်းခံသော စာရေးသူ၏ မူလရည်ရွယ်ချက်ပေါ် အခြေခံသည့်ဆိုလိုရင်း အနက်အဓိပ္ပာယ်တစ်မျိုးတည်းသာလျှင်ရှိသည်ဟု ကျွန်တော်ယုံကြည်သည်။ မူရင်းစာ ရေးသူ၏ ရည်ရွယ်ရင်းအချက်အား ကျွန်ုပ်တို့သိရှိထားသည်ဟု မည်သည့်အခါ၌မျှ အကြွင်းမဲ့သေချာနိုင်ကြ မည်မဟုတ်သော်လည်း ၎င်းကို ညွှန်ပြသောအချက် များစွာကား ရှိနေပါသည်။

- ၁။ သတင်းစကားအား ဖော်ပြရန်သုံးသည့် စာရေးဟန်
- ၂။ ရေးသားသည့်အရာအား ပေါ်လွင်ထင်ရှားစေသည့်သမိုင်းဆိုင်ရာ (ဝါ) တိကျသည့်အဖြစ်အပျက်
- ၃။ ကျမ်းတစ်ကျမ်းစီ ၌ပါရှိသော အကြောင်းအရာများနည်းတူ၊ တစ်ကျမ်းလုံး၌ ပါရှိသောအကြောင်းအရာ
- ၄။ ကျမ်းတစ်ကျမ်းစီ၏ အဓိကအကြောင်းအရာများနှင့် ၎င်းတို့သည် တစ်ကျမ်းလုံး၏ သတင်းစကားနှင့် ဆက်စပ်ပုံ
- ၅။ ပါရှိသောသတင်းစကားအား ပိုဆောင်ရန်အသုံးပြုသည့် သဒ္ဒါပိုဒ်ဆိုင်ရာ တိကျသော ကြင်အင်လက္ခ ဏာများ
- ၆။ ပါရှိသောသတင်းစကားအား တင်ပြရန် ရွေးချယ်အသုံးပြုသည့်စကားလုံးများ
- ၇။ ဆင်တူကျမ်းပိုဒ်များ


ဤကဏ္ဍတစ်ခုစီအား လေ့လာခြင်းသည်ပင် ကျမ်းပိုဒ်တစ်ခုအား လေ့လာခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ သမ္မာကျမ်းစာကောင်းစွာ ဖတ်ရှုခြင်းအတွက် ကျွန်ုပ်တို့၏နည်းစံနစ်ကို ရှင်းလင်း ဖော်ပြခြင်းမပြုမီ၊ ယနေ့အသုံးပြု လျက်ရှိနေကြကာ၊ အနက်ဖွင့်ခြင်းအား အမျိုးမျိုးကွဲပြားစေသဖြင့်၊ ရှောင်ကျဉ်ရန်ဖြစ်သည်။ ဥဋ္ဌာန်အားဖြင့် လုံလောက်ခြင်း မရှိသော နည်းစံနစ်များကို အသေးစိတ်ဖော်ပြပါရစေ။

၂။ သင့်လျော်လုံလောက်ခြင်းမရှိသော နည်းစံနစ်များ

- က။ သမ္မာကျမ်းစာထဲရှိသော ကျမ်းများ၌ပါရှိသည့်အကြောင်းအရာများကို လစ်လျူရှုကာ၊ မူရင်းစာရေးသူ၏ ရည်ရွယ်ချက်(ဝါ)ပိုမိုကျယ်ပြန့်သည့်အကြောင်းအရာတို့နှင့် ဆက်စပ်ခြင်း မရှိသော်လည်း ဝါကျတစ်ခု၊ဝါကျတစ်ခု၏အစိတ် အပိုင်းတစ်ခု (ဝါ) စကားလုံးတစ်လုံးကိုပင် အသုံးပြုကာ သမ္မာတရားအဖြစ် ဖော်ပြပြော ဆိုခြင်း။ ၎င်းကို “ကျမ်းချက်တစ်ခုတည်းဖြင့် အတည်ပြုခြင်း” - “proof-texting” ဟုခေါ်သည်။
 - ခ။ ကျမ်းတစ်ကျမ်း၏သမိုင်းကြောင်းအား လစ်လျူရှုကာ၊ ပါရှိသောအကြောင်းအရာ၏ ကျောထောက်နောက်ခံ အနည်းငယ်မျှသာ ပါရှိသော(ဝါ)လုံးဝမပါရှိသော မိမိယူဆသည့် သမိုင်းကြောင်းတစ်ခုဖြင့် အစားထိုးခြင်း။
 - ဂ။ ကျမ်းတစ်ကျမ်း၏သမိုင်းကြောင်းအား လစ်လျူရှုကာ ခေတ်သစ်ခရစ်ယာန်များအတွက် အဓိကအားဖြင့် ရေးသားသော နေ့စဉ်ထုတ် သတင်းတစ်စောင်ကဲ့သို့ သမ္မာကျမ်းစာအား ဖတ်ရှုခြင်း။
 - ဃ။ ကျမ်းတစ်ကျမ်း၏သမိုင်းကြောင်းအား လစ်လျူရှုကာ၊ ပထမဦးဆုံး ကြားနာသူများ၏ နားလည်သဘော ပေါက်ပုံနှင့် မူရင်းစာရေးသူ၏ ရည်ရွယ်ချက်တို့နှင့် ဆက်စပ်ခြင်း လုံးဝကင်းမဲ့သော တွေးခေါ်မြော်မြင်မှု ဆိုင်ရာ၊ သဘောတရားအားဖြင့် ဥပမာပြု၍ အဓိပ္ပါယ် ဖွင့်ဆိုခြင်း။
 - င။ မူရင်းသတင်းစကားကို လစ်လျူရှုကာ မိမိ၏ဓမ္မသဘောတရားဆိုင်ရာများ၊ မိမိစိတ်ကြိုက်ဩဝါဒ(ဝါ) မူရင်း စာရေးသူ၏ ရည်ရွယ်ချက်နှင့်ဖော်ပြသည့် အကြောင်းအရာနှင့် ဆက်စပ်ခြင်းမရှိသော ခေတ်ပြိုင်အကြောင်း အရာများနှင့်အစားထိုးခြင်း။ ဤအမျိုးအစား၌ အစပြုကျမ်းစာဖတ်ခြင်းမှာ ဟောပြောသူ၏ဟောပြောချက် အားအတည်ပြုရန် အသုံးပြုခြင်းသာ ဖြစ်သည်။ ၎င်းကို “စာဖတ်သူ၏ တုံ့ပြန်မှု” (ကျွန်ုပ်အတွက် ကျမ်းပိုဒ်၏ ဆိုလိုရင်းအဓိပ္ပါယ်) အားဖြင့် အနက်ပြန်ခြင်းဟုခေါ်သည်။
- စာပေအရေးအသားဖြင့်ပြုသော လူသားများ၏ ဆက်သွယ်မှုအားလုံး၌ အနည်းဆုံးအစိတ်အပိုင်း သုံးခုပါဝင် သည်။



လွန်ခဲ့သောကာလများ၌ ဖတ်ရှုခြင်းနည်းပညာအမျိုးမျိုးတို့သည် ဤအစိတ်အပိုင်းသုံးခု အနက်တစ်ခုခု အားစူး စိုက်ခဲ့သည်။ သို့သော် သမ္မာကျမ်းစာသည် ဝိညာဉ်တော်မှုတ်သွင်းခြင်း အစစ်အမှန်ဖြစ်ကြောင်း အခိုင်အမာပြုရာ၌ တစ်ဖက်စောင်း နင်းမကျသောပုံစံဇယားမျိုး ပိုမိုဆီလျော်သည်။



အနက်ပြန်ရာ၌ ဤအစိတ်အပိုင်းသုံးခုစလုံး ပါဝင်ရသည်။ မှန်ကန်ကြောင်း ပြသရာ၌၊ ပထမနှစ်မျိုးဖြစ်သည့် မူရင်းစာရေးသူနှင့်၊ သူရေးသားသည့်အကြောင်းအရာကို အခြေပြုကာ၊ ကျွန်တော် အနက်ပြန်လေ့ရှိပါသည်။ ဤသို့ပြု ခြင်းဖြင့် ကျွန်ုပ်လေ့လာခဲ့သောမှားယွင်းစွာ အသုံးပြုခဲ့ကြသည့် (၁)ကျမ်းပိုဒ်အား ဥပမာတင်စားမှုသာ ဖြစ်စေခြင်း(ဝါ) ဝိညာဉ်ရေး အားဖြင့်သာမှတ်ယူခြင်း (၂)စာဖတ်သူ၏တုံ့ပြန်မှု (ကျွန်ုပ်အတွက် ကျမ်းပိုဒ်၏ဆိုလိုရင်းအဓိပ္ပါယ်)ပုံစံ မျိုးဖြင့် လိုက်လုပ်ခြင်းဖြစ် ချင်လည်းဖြစ်နိုင်သည်။ မည်သည့်အဆင့်၊ မည်သည့်အပိုင်း၌မဆို လွဲမှားစွာအသုံးပြုမှု ဖြစ်နိုင်သည်။ မိမိ၏ရည်ရွယ်ချက်များ၊ မိမိ၏ငဲ့ကွက်မှုများ၊ နည်းလမ်းနှင့်အသုံးပြုမှုများကို အမြဲဆန်းစစ်ရန်လိုသည်။ သို့သော် အနက်ပြန်မှုများ၌ ကန့်သတ်ချက်များ၊ သတ်မှတ်ရန် စံများအတွက် နယ်နိမိတ်တစ်ခု သတ်မှတ်ခြင်းမပြုပါက ၎င်းတို့ကို မည်သို့စစ်ဆေးနိုင်မည်နည်း၊ သို့ဖြင့်

မူရင်းစာရေးသူ၏ ရည်ရွယ်ချက်နှင့် မူရင်းစာ၏ ဖွဲ့စည်းပုံတို့သည် ဖြစ်နိုင်ချေရှိသော တရားဝင် အနက်ပြန်မှု၏ မြင်ကွင်းကို ကန့်သတ်ခြင်း ပြုနိုင်ရန် သတ်မှတ်ချက်စံနှုန်းအချို့ပေးပါသည်။

သင့်လျော်ခြင်းမရှိသော အဆိုပါဖတ်ရှုခြင်းနည်းများ အသုံးပြုကြသည်ဖြစ်ရကား၊ သမ္မာကျမ်းစာအား ကောင်းမွန်စွာ ဖတ်ရှုခြင်းနှင့် အနက်ပြန်ခြင်းအား အတိုင်းအတာတစ်ခုအထိ မှန်ကန်ကြောင်းပြသနိုင်ရန်နှင့် ကိုက်ညီမှုရှိရန် မည်ကဲ့သို့ ချဉ်းကပ်မည်နည်း။

၃။ သမ္မာကျမ်းစာ ကောင်းမွန်စွာဖတ်ရှုခြင်းအတွက် အသုံးပြုနိုင်သောချဉ်းကပ်မှုများ

အနက်ပြန်ခြင်း အတတ်ပညာဆိုင်ရာအဆင့်မြင့် သီးသန့်အမျိုးအစားများအကြောင်း ကျွန်ုပ်ဆွေးနွေးရန် မရည်ရွယ်ဘဲ၊ သမ္မာကျမ်းစာ ကျမ်းတိုင်း၌အသုံးပြုနိုင်မည့် ယေဘုယျသဘောနိယာမများကိုသာ ဆွေးနွေးလိုပါသည်။ အဆိုပါ သီးသန့် အမျိုးအစားများ အတွက် ကောင်းမွန်သောစာအုပ်တစ်အုပ်မှာ Gordon Fee နှင့် Douglas Stuart တို့ ရေးသား ပြုစုပြီး Zondervan စာအုပ်တိုက်ကထုတ်ဝေသော *How To Read The Bible For All Its Worth* စာအုပ်ဖြစ်သည်။

ကျွန်ုပ်၏နည်းလမ်းသည် စာဖတ်သူကို အစပြုဖတ်ပြုပြီး၊ ပတ်လည်ဖတ်ရှုခြင်း လေးကျော့မှတစ်ဆင့် ကျွန်ုပ်တို့ကို သမ္မာကျမ်းစာအား အဓိပ္ပါယ်ရှင်းလင်းစေရန်ဝိညာဉ်တော်အား ခွင့်ပြုခြင်းဖြစ်သည်။ ဤစံနစ်သည် ဝိညာဉ်တော်၊ မူရင်းစာနှင့် စာဖတ်သူတို့အား ဒုတိယနေရာ၌မထားဘဲ၊ မူလအခြေခံ ပြုထားသည်။ ဤနည်းသည် စာဖတ်သူအား အနက်ဖွင့်ကျမ်းပြုသူများ၏ တဖက်သတ် လွှမ်းမိုးမှုမလည်း ကာကွယ်သည်။ “သမ္မာကျမ်းစာသည် အနက်ဖွင့်ကျမ်းများ ကိုနားလည်ရန် များစွာပံ့ပိုးသည်”ဟူသော ပြောဆိုချက်ကို ကျွန်ုပ်ကြားခဲ့ဖူးပါသည်။ လေ့လာမှုအကူပစ္စည်းများအား လျော့တွက်ခြင်းမဟုတ်ဘဲ၊ ၎င်းတို့အားအသုံးပြုရာ၌ အလွန်အကျွံ မဖြစ်စေရန် မေတ္တာရပ်ခံခြင်း မျှသာဖြစ်သည်။

မိမိတို့၏အနက်ဖွင့်မှုအား မူရင်းကျမ်းအားဖြင့် အထောက်အထားပြုနိုင်ရပါမည်။ မှန်ကန်ကြောင်း အတိုင်း အတာတစ်ခုထိ ဖော်ထုတ်ခြင်းကို အနည်းဆုံးကဏ္ဍလေးခုမှ ရယူနိုင်သည်။

၁။ မူရင်းကျမ်းပြုသူ၏

က။ သမိုင်းနောက်ခံ

ခ။ မူရင်းစာ

၂။ မူရင်းကျမ်းပြုသူ၏ ရွေးချယ်မှု

က။ သဒ္ဒါပိုင်းဆိုင်ရာ တည်ဆောက်ပုံ (syntax)

ခ။ ခေတ်ကာလဆိုင်ရာ စကားလုံးအသုံးအနှုန်း

ဂ။ စာရေးသားပုံ အမျိုးအစား (genre)

၃။ မိမိတို့၏ဆီလျော်သော သဘောပေါက်နားလည်မှု

က။ သက်ဆိုင်ဆီလျော်မှုရှိသော အလားတူစာပိုဒ်များ

ခ။ ဩဝါဒများ၏ဆက်စပ်မှု (paradox)

မိမိတို့၏အနက်ပြန်ခြင်းအတွက် အကြောင်းရင်းများနှင့် ၎င်းတို့ယုတ္တိတန်ကြောင်း ဖော်ပြနိုင်ရန် လိုသည်။ သမ္မာကျမ်းစာ သည်သာလျှင် ယုံကြည်ခြင်းနှင့်ကျင့်သုံးမှုအတွက် မူလရင်းမြစ်ဖြစ်သည်။ ခရစ်ယာန်တို့သည် သမ္မာ ကျမ်းစာသွန်သင်သောအရာ(ဝါ) ၎င်းက အခိုင်အမာပြောသောအရာများအပေါ် မကြာခဏ သဘောထား ကွဲပြား ကြသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ ၎င်းမှာ သမ္မာကျမ်းစာကို ဝိညာဉ်တော်မှ သွင်းထားခြင်းဖြစ်ကြောင်း အခိုင်အမာမ ပြောနိုင်ခြင်းနှင့် သမ္မာကျမ်းစာ၏သွန်သင်မှုများနှင့် တောင်းဆိုမှုများအပေါ် ယုံကြည်သူများ သဘော မတူနိုင်ကြခြင်း ဖြစ်သည်။

ပတ်လည်ဖတ်ရှုခြင်း လေးကျော့တို့ကို အနက်ပြန်ရန် အောက်ပါအသိအမြင်တို့ကိုရရှိစေရန် စီစဉ်ထားခြင်းဖြစ် သည်။

က။ ပတ်လည်ဖတ်ရှုခြင်း ပထမအကျော့

၁။ ကျမ်းစာကို တစ်ထိုင်တည်းနှင့်ဖတ်ပါ။ ၎င်းကိုပင် အခြားဘာသာပြန်ကျမ်းတစ်ကျမ်းမှ ပြန်ဖတ်ပါ။ ဘာသာပြန်ခြင်း မူဝါဒမတူသော ကျမ်းတစ်ကျမ်းဖြစ်စေရန် မျှော်လင့်ပါသည်။

(၁) လုံးစေ့ပတ်စေ့ဘာသာပြန်ကျမ်း (NKJV, NASB, NRSV)

(၂) အပြည့်အဝကိုက်ညီသော ဘာသာပြန်ကျမ်း (TEV, JB)

(၃) ချဲ့ကားသော ဘာသာပြန်ကျမ်း (Living Bible, Amplified Bible)

၂။ မိမိဖတ်ရှုသော ထိုကျမ်းတစ်ခုလုံး၏ ဗဟိုပြုရာရည်ရွယ်ချက်ကိုရှာဖွေပါ။ ၎င်း၏ဦးတည်ချက် သတ်မှတ် ပါ။

၃။ ဤဗဟိုပြုရာ ရည်ရွယ်ချက်(ဝါ)ဦးတည်ချက်အား ဖြစ်နိုင်ပါက စာတစ်ပိုဒ်၊ အခန်းကြီး တစ်ခန်း(ဝါ) ဝါကျ တစ်ကြောင်းဖြင့် ရှင်းလင်းစွာဖော်ပြပါ။

- ၄။ မည်ကဲ့သို့ သောစာပေမျိုးဖြစ်ကြောင်း သတ်မှတ်ပါ
- (က) ဓမ္မဟောင်းကျမ်း
 - (၁) ဟေဗြဲ သမိုင်းပုံပြင်
 - (၂) ဟေဗြဲကဗျာ၊ အလင်္ကာ (ပညာဆိုင်ရာစာပေ၊ ဆာလံသီချင်း)
 - (၃) ဟေဗြဲအနာဂတ္တိကျမ်း (စကားပြေ၊ ကဗျာ)
 - (၄) တရားဥပဒေများ (ပညတ်ကျမ်း)
 - (ခ) ဓမ္မသစ်ကျမ်း
 - (၁) သမိုင်းကြောင်းများ (ခရစ်ဝင်ကျမ်းများ၊ တမန်တော်ဝတ္ထု)
 - (၂) ပုံဆောင်ချက်များ (ခရစ်ဝင်ကျမ်းများ)
 - (၃) ပေးစာ/သြဝါဒစာများ
 - (၄) နောင်ဖြစ်ပျက်မည့်အရာများဆိုင်ရာ စာပေ

ခ။ ပတ်လည်ဖတ်ရှုခြင်း ဒုတိယအကျော့

- ၁။ ထိုကျမ်းတစ်ကျမ်းလုံး ပြန်ဖတ်ပါ။ အဓိကအကြောင်းအရာများကို ရှာဖွေဖော်ထုတ်ပါ
- ၂။ အဓိကအကြောင်းအရာများကို အကျဉ်းချုပ်ကာ၊ ပါဝင်သောအကြောင်းအရာများကို ရိုးရိုးလေးဖြင့် ဖော်ပြပါ။
- ၃။ မိမိဖော်ပြသောရည်ရွယ်ချက်နှင့် မိမိအကျဉ်းချုပ်ပြခြင်းကို အခြားသောလေ့လာမှု အကူစာအုပ်များအသုံးပြု ကာ စစ်ဆေး၍ချဲ့ထွင်ပါ။

ဂ။ ပတ်လည်ဖတ်ရှုခြင်း တတိယအကျော့

- ၁။ အဆိုပါကျမ်းတစ်အုပ်လုံးပြန်ဖတ်၍၊ ထိုကျမ်းအား ရေးသားရခြင်း၏သမိုင်းနောက်ခံနှင့် အဖြစ်အပျက် တို့ကို သမ္မာကျမ်းစာထဲမှ ရှာဖွေဖော်ထုတ်ပါ။
- ၂။ သမ္မာကျမ်းစာထဲ ဖော်ပြသည့်သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို စာရင်းပြုစုပါ
- (က) ကျမ်းပြုသူ
 - (ခ) ရက်စွဲ
 - (ဂ) လက်ခံရရှိသူများ
 - (ဃ) ရေးသားရခြင်း၏ အကြောင်းအရင်း
 - (င) ရေးသားရခြင်း၏အကြောင်းရင်းနှင့်ဆက်စပ်သော ထုံးတမ်းစေလွှတ်ဆိုင်ရာကဏ္ဍများ
 - (စ) သမိုင်းကြောင်းဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များ
- ၃။ မိမိအနက်ပြန်သည့် ကျမ်း၏အဆိုပါအပိုင်းအား မိမိအကျဉ်းချုပ်မှုကို စာပိုဒ်အဆင့်ချဲ့ပါ။ စာပေမျိုးအစား ကိုဖော်ပြ၍ အကျဉ်းချုပ်ပါ။ ၎င်းသည် အခန်းကြီးအချို့ (ဝါ) စာပိုဒ်နှင့် ချိကာရီနိုင်သည်။ ဤသို့ပြုခြင်း သည် မူရင်းကျမ်းပြုသူ၏ အတွေးအခေါ်နှင့် မူရင်းစာ၏ ဖွဲ့စည်းပုံအား နားလည်နိုင်ရန်ပံ့ပိုးလိမ့်မည်။
- ၄။ မိမိ၏သမိုင်းကြောင်း ဖော်ပြမှုအား လေ့လာမှုအကူစာအုပ်များ အသုံးပြုကာ၊ စစ်ဆေးပါ။

ဃ။ ပတ်လည်ဖတ်ရှုခြင်း စတုတ္ထအကျော့

- ၁။ မိမိဖတ်သောကျမ်းကိုပင် ဘာသာပြန်ကျမ်းအမျိုးမျိုးမှ တစ်ခါပြန်ဖတ်ပါ။
- (က) လုံးစေ့ပတ်စေ ဘာသာပြန် (NKJV, NASB, NRSV)
 - (ခ) အပြည့်အဝကိုက်ညီသော ဘာသာပြန် (TEV, JB)
 - (ဂ) ချဲ့ကားသော ဘာသာပြန် (Living Bible, Amptified Bible)
- ၂။ စာပေ (ဝါ) သဒ္ဒါဆိုင်ရာ ဖွဲ့စည်းမှုများ
- (က) ထပ်၍ဖော်ပြသောစကားစုများ-ဧဖက် ၁:၆၊ ၁၂၊ ၁၃
 - (ခ) ထပ်နေသော သဒ္ဒါဆိုင်ရာဖွဲ့စည်းမှု-ရောမ ၈:၃၁
 - (ဂ) ဆန့်ကျင်ဘက် အယူအဆများ
- ၃။ အောက်ပါအမျိုးအစားတို့ကို ပြုစုပါ
- (က) ပေါ်လွင် ထင်ရှားသော ဝေါဟာရများ
 - (ခ) သုံးနေကျမဟုတ်သော ဝေါဟာရများ

- (ဂ) အရေးကြီးသော သဒ္ဒါဖွဲ့စည်းမှုများ
 - (ဃ) အထူးခက်ခဲသော စကားလုံးများ၊ ဝါကျအစိတ်အပိုင်းများနှင့် ဝါကျများ
- ၄။ ဆီလျော်သောအလားတူ စာပိုဒ်မျိုးကို ရှာဖွေပါ။
- က။ အောက်ပါတို့ကို အသုံးပြုကာ၊ မိမိ၏အကြောင်းအရာအား အရှင်းလင်းဆုံးဖော်ပြသော စာပိုဒ်ကို ရှာ ပါ။
 - (၁) ဓမ္မပညာအား စံနစ်ကျစွာ လေ့လာသောစာအုပ်များ ("systematic theology" books)
 - (၂) ကျမ်းညွှန်းပါ ကျမ်းစာအုပ်များ
 - (၃) တူညီသောစကားလုံးအလိုက် ကျမ်းညွှန်းဖော်ပြသောစာအုပ်များ (concordances)
- ခ။ ဆန့်ကျင်ဘက်ဖြစ်နေဟန်ရှိသော်လည်း ထိုသို့မဟုတ်သော (paradox) ဖော်ပြချက် မျိုးရှိမရှိရှာဖွေပါ။ သမ္မာကျမ်းစာ၏ သမ္မာတရားအများအပြားတို့ကို အကျိုးသင် အကြောင်းသင့်စွာ ဖော်ပြလေ့ရှိသည်။ ဂိုဏ်းဂနချင်း ဆန့်ကျင်တိုက်ခိုက်မှု များစွာတို့မှာ ကျမ်းချက်တစ်ခုတည်းဖြင့် အတည်ပြုခြင်း (proof-texting) မှ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး၊ သမ္မာကျမ်းစာဆိုင်ရာ တင်းမာမှုတစ်ဝက်ကို ၎င်းကဖန်တီး သည်။ သမ္မာကျမ်းစာအားလုံး ဝိညာဉ်တော်မှုတ်သွင်းခြင်းဖြစ်သဖြင့်၊ အနက်ပြန်ရာ၌ သမ္မာကျမ်းနည်း ကျဟန်ချက် ညီစေရန် အကြောင်းအရာ၊ အချက်အလက်စုံလင်စွာ စူးစမ်းရှာဖွေရပါမည်။
- ဂ။ အလားတူ အကြောင်းအရာ၊ အချက်အလက်များအား မိမိဖတ်ရှုသောကျမ်းထဲ၌လည်းကောင်း၊ ၎င်း ကျမ်းအားပြုစုသူ ရေးသားသည့် အခြားကျမ်းများ၌လည်းကောင်း၊ (သို့)အလားတူ စာပေအမျိုးအစား တို့၌ ရှာဖွေပါ။ သမ္မာကျမ်းစာတစ်အုပ်လုံးကို ရေးသားသူမှာ ဝိညာဉ်တော် တစ်ပါးတည်း သာလျှင်ဖြစ် ရကား၊ သမ္မာကျမ်းစာအား အကောင်းဆုံး အနက်ပြန်သူမှာ သမ္မာကျမ်းစာပင်ဖြစ်သည်။
- ၅။ သမိုင်းကြောင်းနှင့် အဖြစ်အပျက်များအကြောင်း မိမိ၏လေ့လာမှုများကိုစစ်ဆေးရန် အထောက်အကူပြု စာအုပ်များသုံးပါ။
 - (က) လေ့လာမှုနှင့် တွဲဖက်သောသမ္မာကျမ်းစာများ
 - (ခ) သမ္မာကျမ်းစာဆိုင်ရာ သုတစွယ်စုံကျမ်းများ၊ လက်စွဲစာအုပ်များနှင့် အဘိဓါန်များ၊
 - (ဂ) သမ္မာကျမ်းစာ မိတ်ဆက်စာအုပ်များ
 - (ဃ) အနက်ဖွင့်ကျမ်းများ။ (ဤအဆင့်၌ အတိတ်ကာလက ယုံကြည်သူများနှင့် ယခုလက်ရှိယုံကြည် သူများသည် မိမိ၏လေ့လာမှုအားကူညီရန်နှင့် အမှားပြင် ပေးနိုင်ရန် ခွင့်ပြုပါ)

၄။ သမ္မာကျမ်းစာအနက်ပြန်မှုအား လက်တွေ့အသုံးချခြင်း၊

ယခုလက်တွေ့အသုံးချခြင်းအပိုင်းသို့ ဦးလှည့်ကြမည်။ မိမိဖတ်ရှုသောအကြောင်းအရာအား မူရင်း အတိုင်း နားလည်သဘောပေါက်နိုင်ရန် အချိန်ယူခဲ့ကြပြီးဖြစ်သည်။ ယခုတစ်ခါ ၎င်းကို မိမိအသက်တာထဲ၊ မိမိယာဉ် ကျေးမှုနယ်ပယ်ထဲ၌ပင် အသုံးချရန်ဖြစ်သည်။ သမ္မာကျမ်းစာ၏အခွင့်အာဏာကို ကျွန်တော်အဓိပ္ပါယ် သတ်မှတ်ပုံမှာ “မူရင်းကျမ်းပြုသူသည် မိမိခေတ်၊ မိမိကာလ၌ ပြောသည့် အရာအားနားလည်ကာ၊ အဆိုပါ သမ္မာတရားကိုပင် ယနေ့ ကျွန်တော်တို့၏ခေတ်ကာလ၌ လက်တွေ့ အသုံးပြုခြင်းဖြစ်သည်” ဟူ၍ဖြစ်၏။

မူရင်းကျမ်းပြုသည့် အချိန်ကာလနှင့်အကျိုးအကြောင်း သဘောဖြင့်ရည်ရွယ်သည့်အရာအား အနက်ပြန်ဖော် ထုတ်မှုကို လက်တွေ့ကျင့်သုံးမှုက လိုက်ပါလာရပါမည်။ သမ္မာကျမ်းစာအပိုဒ်တစ်ပိုဒ်သည် သူ့ခေတ်သူ့အခါက ပြောခဲ့သောအရာအား နားမလည်မချင်း၊ ယနေ့မိမိ၏ခေတ်ကာလအတွက် အသုံးပြုနိုင် မည်မဟုတ်ချေ။ ကျမ်းပိုဒ်တစ် ပိုဒ်၏ဆိုလိုချက် မဟုတ်ခဲ့ဘူးသော အရာတစ်ခုသည်၊ ယနေ့ကာလ၏ ဆိုလိုချက်လည်းမဖြစ်နိုင်ချေ။

အသေးစိတ်ဖော်ပြသည့် အဓိကအကြောင်းအရာကောက်နှုတ်ချက်အား စာပိုဒ်တစ်ခုအဖြစ် ချဲ့၍ရေးသားမှု သည်(ပတ်လည်ဖတ်ရှုခြင်း၏အကျော့ #၃) သင်၏လမ်းညွှန်ဖြစ်နေပေမည်။ လက်တွေ့ အသုံးချခြင်းအား စကားလုံး အဆင့်၌မယူဘဲ၊ စာပိုဒ်အဆင့်၌သာ ယူရပါမည်။ စကားလုံးတစ်လုံးသည် ၎င်းစကားလုံးနှင့် အဆက်အစပ်များ၌သာ အဓိပ္ပါယ်ရှိသည်။ ဝါကျအပိုင်းတစ်ပိုင်းသည် ၎င်းအပိုင်းနှင့် အဆက်အစပ်များ၌ အဓိပ္ပါယ်ရှိသည်။ အနက်ပြန်ခြင်း လုပ်ငန်းစဉ်၌ ဝိညာဉ်တော်မှုတ်သွင်းခြင်းရရှိသူမှာ မူရင်းကျမ်းပြုသူ သာလျှင်ဖြစ်သည်။ ကျွန်တော်တို့မှာ ဝိညာဉ်တော် ၏ရှင်းလင်းဖော်ပြမှုအားဖြင့်၊ မူရင်းကျမ်းပြုသူဦးဆောင်ခေါ်သွားရာနောက်၌ လိုက်သွားကြခြင်း သာဖြစ်သည်။ သို့သော် ရှင်းလင်းအောင် ဖော်ပြမှုမှာ မှတ်သွင်းခြင်းမဟုတ်ချေ။ “ဘုရားရှင် ဤသို့မိန့်ဆိုသည်” ဟုဆိုကာ၊ မူရင်း ကျမ်းပြုသူ၏ရည်ရွယ်ချက်၌သာ မြဲမြံနေရန်ဖြစ်သည်။ လက်တွေ့အသုံးချခြင်းသည် ရေးသားချက် တစ်ခုလုံး၏ယေဘု ယျရည်ရွယ်ချက်၊ စာပေအမျိုးအစားနှင့် အကျယ်ချဲ့ ထားသောစာပိုဒ် အဆင့်တို့နှင့် အတိအကျဆက်စပ်နေရပါမည်။

ကျွန်တော်တို့၏ ယနေ့ခေတ်ကာလအကြောင်းအရာအားဖြင့် သမ္မာကျမ်းစာကို အနက်ပြန် ခွင့်မပြုပါနှင့်။ သမ္မာကျမ်းစာကိုသာ စကားပြောစေပါ။ ထို့ကြောင့် မူရင်းစာမှန်ယမများ ဆွဲထုတ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။ မိမိထုတ်နှုတ်သည့်နိယမသည် မူရင်းစာနှင့်ကိုက်ညီပါက တရားဝင်ဖြစ်ပါသည်။ ကံမကောင်း၊ အကြောင်းမလှစွာပင် ကျွန်တော်တို့၏ နိယမများသည် မူရင်းစာ၏ နိယမများ မဟုတ်မူဘဲ၊ “ကျွန်တော်တို့ ကိုယ်ပိုင်”၏ နိယမများသာလျှင် ဖြစ်လေ့ဖြစ်ထရှိသည်။

သမ္မာကျမ်းစာအား လက်တွေ့အသုံးပြုရာ၌ သမ္မာကျမ်းစာရှိ ကျမ်းတစ်ကျမ်းအတွက် ဆိုလိုရင်း အဓိပ္ပါယ် တစ်မျိုးတည်းသာလျှင် တရားဝင်သည်။ (အနာဂတ္တိကျမ်းများ၌မူ ထိုသို့မဟုတ်ချေ။) အဆိုပါ ဆိုလိုရင်း အဓိပ္ပါယ်မှာ မူရင်းကျမ်းပြုသူက အရေးတကြီးဖြစ်သော(ဝါ)သူ့အချိန်သူ့အခါက လိုအပ်ချက် တစ်ခုအား ရည်စူးပြောဆိုရာ၌ ထားရှိ သော ရည်ရွယ်ချက်နှင့်ဆက်စပ်သည်။ ထိုတစ်မျိုး သောဆိုလိုရင်း အဓိပ္ပါယ်မှ ဖြစ်နိုင်ချေရှိသော လက်တွေ့အသုံးချမှု များစွာရယူနိုင်သည်။ ဤလက်တွေ့ အသုံးချခြင်းသည် ထိုကျမ်းအား လက်ခံရရှိသူများ၏လိုအပ်ချက်ပေါ် အခြေပြု ထားခြင်းဖြစ်သည့်ပြင်၊ မူရင်းကျမ်းပြုသူ၏ ဆိုလိုရင်းအဓိပ္ပါယ်နှင့် ဆက်စပ်နေရပါမည်။

၅။ အနက်ဖွင့်ခြင်း၌ ဝိညာဉ်ရေးရာအပိုင်း

အခုထိ ကျွန်ုပ်ဆွေးနွေးသင်ပြနေသည်မှာ အနက်ဖွင့်ခြင်းနှင့်အသုံးချခြင်း လုပ်ငန်းစဉ်၌ ပါဝင်သောကြောင်းကျိုးစဉ်းစားတွေးတောခြင်းနှင့် မူရင်းစာဆိုင်ရာများဖြစ်သည်။ ယခုအနက်ပြန်ခြင်း၏ ဝိညာဉ်ရေးရာအပိုင်းအား အကျဉ်းချုပ် ဆွေးနွေးတင်ပြပါရစေ။

- က။ ဝိညာဉ်တော်၏ ကူညီပံ့ပိုးမှုအတွက် ဆုတောင်းပါ။ (၁ကော ၁:၂၆- ၂:၆)
- ခ။ မိမိသိရှိသောအပြစ်များမှ အပြစ်လွတ်ခြင်းနှင့် သန့်ရှင်းစင်ကြယ်စေရေးအတွက် ဆုတောင်းပါ (၁ယော ၁:၉)
- ဂ။ ဘုရားသခင်အား ပိုမိုကြီးမားစွာ သိရှိလိုသောစိတ်ဆန္ဒမွေးမြူနိုင်ရန် ဆုတောင်းပါ။ (ဆာလံ ၁၉:၇-၁၄၊ ၄၂:၁။ ၁၁၉:၁)
- ဃ။ အတွေးအမြင်သစ်တစ်ခုခုရပါက ချက်ခြင်းအသုံးပြုပါ။
- င။ နိမ့်ချစွာဖြင့် သွန်သင်၍ရသောသူ တစ်ယောက်ဖြစ်နေပါစေ။

အကျိုးအကြောင်းဆက်စပ်မှုဖြစ်စဉ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်လမ်းပြမှုတို့အကြား ဟန်ချက် ညီညီ ဆက်လက်ထိန်းထားရေးမှာ အလွန်ခက်ခဲသည်။ ဤအရာနှစ်ခုဟန်ချက်ညီစေရန် အောက်ပါ ရည်ညွှန်းချက်တို့သည် ကျွန်ုပ်ကို များစွာပံ့ပိုးသည်။

က။ James W.Sire ၏ “လိမ်တွန့်သော သမ္မာကျမ်းစာ” စာမျက်နှာ ၁၇-၁၈ (Scripture Twisting pp. 17-18)

“ရှင်းလင်းသဘောပေါက်စေခြင်းအလုပ်သည် ဝိညာဉ်တော်နှင့်ပြည့်ဝသူ လက်ရွေးစင် လူလက်တဆုပ်စာများ၌ သာလျှင်မဟုတ်ဘဲ၊ ဘုရားသခင်၏လူများစိတ်ထဲ၌ ရောက်ရှိလာသည်။ ခရစ်ယာန်၌ သုခမိန် အဆင့်အတန်းမရှိ၊အကြား အမြင်ပေါက်သူဟူ၍ သီးသန့်မရှိ၊ မှန်ကန်သောအနက်ပြန်မှု အားလုံးလာရမည့် သီးသန့်လူ ပုဂ္ဂိုလ်ဟူ၍မရှိချေ။သန့်ရှင်းသောဝိညာဉ်တော်သည် ပညာဝိညာဉ်ဆုကျေးဇူး၊ ထိုးထွင်သိမြင်ခြင်း ဆုကျေးဇူး၊ ဝိညာဉ်ရေးဆိုင်ရာ ခွဲခြားသိမြင်တတ်ခြင်း ဆုကျေးဇူးများပေးသည်မှာ မှန်သော်လည်း နှုတ်ကပတ်တော်အား အနက်ဖွင့်ရန် အခွင့်အာဏာကို ဝိညာဉ်ဆုကျေးဇူးရရှိသူ ဤခရစ်ယာန်များ၌သာ အပ်နှင်းသည်မဟုတ်ချေ။ ဘုရားသခင်ထံမှ အထူးတတ်စွမ်းနိုင်မှုရရှိထားသူ အဆိုပါ လူများအပေါ်၌ပင် အခွင့်အာဏာပိုင်လူအဖြစ် ရပ်တည်နေကာ၊ သမ္မာကျမ်းစာအား ရည်ညွှန်းကိုးကားလျက် လေ့လာ ဆည်းပူးရန်၊ စီရင်ဆုံးဖြတ်ရန်နှင့် ပိုင်းခြားသိမြင်ရန် ဘုရားသခင်သည် မိမိ၏ လူတိုင်းအား အပ်နှင်းထားသည်။ ဤကျမ်းတစ်ကျမ်းလုံးအတွက် ကျွန်ုပ်၏ အယူအဆ အကျဉ်းချုံးမှာ သမ္မာကျမ်းစာသည် လူသားထုတစ်ရပ်လုံးသို့ ဘုရားသခင်သည် မိမိကိုယ်မိမိ ဖွင့်ပြမှုအစစ်အမှန်ဖြစ်သည်။ ၎င်းပြောဆိုသည့် အရာခပ်သိမ်းတို့သည် ကျွန်တော်တို့၏ အဆုံးစွန်သော အခွင့်အာဏာဖြစ်သည်။ ၎င်းသည် ဖုံးကွယ် ထားသည့် လျှို့ဝှက်သောအရာမဟုတ်မူဘဲ၊ လူမျိုးမရွေး ကောင်းမွန်လုံလောက်စွာ နားလည် သဘောပေါက်နိုင်သော ကျမ်းဖြစ်သည်။ ”

ခ။ Bernard Ramm ၌ တွေ့ရှိရသည့် Kiekegaard ၏“ကာသိုလစ်မဟုတ်သူများ သမ္မာကျမ်းစာအား အနက်ပြန်ပုံ” စာ ၅၅ (Protestant Biblical Interpretation)။

“သမ္မာကျမ်းစာအား သဒ္ဒါနည်းကျ၊ မူရင်းဘာသာစကားရပ်များအားဖြင့်၊ သမိုင်းကြောင်းအခြေခံကာ လေ့လာ ခြင်းတို့မှာ လိုအပ်သည်မှန်သော်လည်း အဓိကမှာ သမ္မာကျမ်းစာအား စစ်မှန်စွာဖတ်ရှုခြင်းဖြစ်သည်။ သမ္မာကျမ်းစာအား ဘုရားသခင်၏နှုတ်ထွက်စကားအဖြစ် ဖတ်ရှုခြင်းဟူသည် မိမိ၏နှလုံးသားအားဖြင့် မြော်လင့်တကြီး၊ ခြေဖျား ထောက်ကာ၊ ဘုရားသခင်နှင့်စကား စမြည်ပြောခြင်းအဖြစ် နှုတ်ထဲမ ဖတ်ရှုရန်ဖြစ်သည်။ သမ္မာကျမ်းစာအား မဆင်မ ခြင်ဖြစ်စေ၊ ဖြစ်သလိုဖြစ်စေ၊ ပညာနှင့်ဖြစ်စေ၊ အလုပ်သဘောဖြင့်ဖြစ်စေ ဖတ်ရှုခြင်းတို့မှာ သမ္မာကျမ်းစာအား ဘုရား သခင်၏နှုတ်ကပတ်တော်အနေဖြင့်

ဖတ်ရှုခြင်းမဟုတ်ချေ။ လူတစ်ယောက်သည် ၎င်းအား မိမိ၏ချစ်သူရည်းစား ပေးပို့ သည့်စာတစ်စောင် အလားဖတ်ရှု သည့်အခါ၌သာလျှင် ၎င်းအား ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ်ဖတ်ရှုခြင်းမည် ပေသည်။”

၈။ H. H. Rowley ၏ “ဆီလျော်မှုရှိသော သမ္မာကျမ်းစာ” (*The Relevance of the Bible*) စာ၊ ၁၉

“သမ္မာကျမ်းစာအား ဦးနှောက်အားဖြင့် နားလည်သဘောပေါက်ခြင်းသည် ၎င်း၏ ဘဏ္ဍတိုက်အလုံးစုံအား အပြည့်အဝပိုင်ဆိုင်စေနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့သော နားလည်သဘောပေါက် ခြင်းသည်လည်း ပြည့်စုံစွာ သဘော ပေါက်ခြင်းအတွက် မရှိမဖြစ် အရေးကြီးအရာဖြစ်သဖြင့် ရှုတ်ချမှုပြုခြင်း မဟုတ်ချေ။ ဤကျမ်းအား အပြည့်အဝ နားလည်သဘောပေါက်ရန်ဆိုလျှင် ၎င်း၏ ဝိညာဉ်ဘဏ္ဍ တိုက်အကြောင်းအား ဝိညာဉ်ရေးရာနားလည် သဘောပေါက်မှု လိုအပ်သည်။ ထိုသို့ ဝိညာဉ်ရေးရာနားလည် သဘောပေါက်ခြင်းရှိစေရန် အသိဉာဏ်ဆိုင်ရာ နိုးကြားမှုထက် ကျော်လွန်သော အရာတစ်ခု လိုအပ်သည်။ ဝိညာဉ်ရေးရာကို ဝိညာဉ်အားဖြင့်သာ ခွဲခြားသိမြင်နိုင်သည်ဖြစ်ရကား၊ သမ္မာကျမ်းစာ သင်ယူလေ့လာသူသည် မိမိ၏ သိပ္ပံနည်းကျလေ့လာမှုကို ကျော်လွန်ကာ၊ ကျမ်းတကာတို့၏ ကျမ်းဖြစ်သော ဤကျမ်း၏ ပိုမိုကြွယ်ဝသောအမွေအနှစ်များ ပိုင်ဆိုင် ရရှိရန်အလို့ငှါ၊ မိမိကိုယ်မိမိ ကိုယ်တော်မြတ်ထံ ဆက်ကပ်အပ်နှံ နိုင်ရေးအတွက် ဘုရားသခင်အား ရှာဖွေတွေ့ရှိလိုသည့် ပြင်းပြသော ဆန္ဒနှင့်၊ ဝိညာဉ်ရေးရာ နာခံတတ်သော စိတ်နေ စိတ်ထားရှိရန် လိုအပ်သည်။”

၆။ ဤအနက်ဖွင့်ကျမ်း၏နည်းလမ်း

ဤအနက်ဖွင့်ခြင်း လေ့လာမှုလမ်းညွှန်၏အနက်ဖွင့်ခြင်း လုပ်ငန်းစဉ်အားကူညီရန် အောက်ပါအတိုင်း စီစဉ် ထားသည်။

- က။ ကျမ်းတစ်ကျမ်းစီအား မိတ်ဆက်ပေးသည့်သမိုင်းကြောင်းဆိုင်ရာ အကျဉ်းချုပ်။ ပတ်လည် ဖတ်ရှုခြင်းအကျော့ # ၃ ပြီးစီးပြီးနောက် ဤကဏ္ဍကို စစ်ဆေးလေ့လာပါ။
- ခ။ ကျမ်းစကားချင်း ဆက်စပ်မှုသဘောကို အခန်းကြီးတစ်ခုစီအတွင်း၌ တွေ့ရလေ့ရှိသည်။ စာရေးသားမှု ပုံစံ မည်သို့ တည်ဆောက် ထားပုံအားသိနိုင်ရန် ၎င်းသည် အထောက်အကူ ပြုလိမ့်မည်။
- ဂ။ အခန်းကြီးတစ်ခန်း၏အစ(ဝါ)စာစုကြီးတစ်ခုစီအတွင်း စာပိုဒ်ခွဲများနှင့် ၎င်းတို့အကြောင်း ရေးသားဖော်ပြသော ခေါင်းစဉ်များကို ခေတ်သစ်ဘာသာပြန်ကျမ်းများ၌ ထည့်ပေးထားသည်။

၁။ The United Bible Society ၏ မူရင်းဂရိ၊ ပြန်လည်မွမ်းမံသော စတုတ္ထအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း (UBS⁴)

၂။ The New American Standard Bible, နောက်ဆုံးထုတ် ၁၉၅၅ (NASB)

၃။ The New King James Version (NKJV)

၄။ The New Revised Standard Version (NRSV)

၅။ Today's English Version (TEV)

၆။ The Jerusalem Bible (JB)

စာပိုဒ်ခွဲများသည် ဝိညာဉ်တော်မှုတ်သွင်းခြင်းမဟုတ်ချေ။ ၎င်းတို့ကို အကြောင်းအရာ ဆက်စပ်မှု အားဖြင့် စိစစ်ရန်ဖြစ်သည်။ ဘာသာပြန်ခြင်းနှင့်အယူအဆချင်း၊ ဓမ္မပညာအမြင်ချင်း မတူကွဲပြားခြားနားသော ခေတ်သစ်ဘာသာပြန် ကျမ်းအတော်များများမှ နှိုင်းယှဉ် လေ့လာသည့်အခါ မူရင်းကျမ်းပြုသူ မည်သို့ တွေးတောကြောင်း ခွဲခြမ်းစိတ်ဖြာ၍ မိမိ၏ အယူအဆတစ်ခုကို တည်ဆောက်နိုင်စွမ်းရှိစေသည်။ စာပိုဒ်တစ်ခု စီ၌ အဓိက သမ္မာတရားတစ်ခုသည် ၎င်းကို “ခေါင်းစဉ်ဝါကျ(ဝါ)” မူရင်းစာ၏ အဓိကအတွေးအကြံ” ဟုခေါ်သည်။ စုစည်းပေါင်းစပ်ပေးသော ဤတွေးတောချက် သည် သမိုင်း ကြောင်းဆိုင်ရာနှင့် သဒ္ဒါနည်းကျ အနက် ပြန်ခြင်းအတွက် ကောင်းသောသော့ချက်ဖြစ်သည်။ အနက်ပြန် ရာ၌ဖြစ်စေ၊ တရားဟောရာ၌ ဖြစ်စေ၊ သင်ကြား ပို့ချရာ၌ဖြစ်စေ၊ စာပိုဒ်တစ်ပိုဒ်ထက် နည်းသောအစိတ်အပိုင်းကို အခြေပြုကာ မည်သည့်အခါ၌မျှ မပြုရပါ။ ထို့ပြင် စာပိုဒ်တစ်ပိုဒ်စီသည် ၎င်း၏ ဘေးပတ်ဝန်းကျင်စာပိုဒ်များနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် ကျမ်းတစ်ကျမ်း၏ အဓိကအကြောင်းအရာအားကောက်နှုတ်ရာ၌ စာပိုဒ် တစ်ပိုဒ်စာပြုခြင်းမှာ အရေးကြီးလှသည်။ ဝိညာဉ်တော်မှုတ်သွင်းခြင်းခံရသူ၊ မူရင်းကျမ်းပြုသူ ပြောပြသည့် အကြောင်းအရာ၏ ကျိုးကြောင်း ဆင်ခြင်မှုရေယဉ်ကြောကို ကျွန်တော်တို့ လိုက်တတ်ရပေမည်။

ဃ။ ကျွန်တော်(Bob) ၏မှတ်စုများသည် အခန်းငယ်တစ်ခုပြီးတစ်ခု အနက်ပြန်ခြင်းပုံစံကို လိုက်ပါသည်။ ၎င်းနည်းသည် ကျွန်တော်တို့အား မူရင်းကျမ်းပြုသူ၏ စိတ်ကူး အတွေးနောက်ကို လိုက်ရန် တွန်းအားပေး သည်။ ကျွန်ုပ်၏မှတ်စုများသည် အောက်ပါ ကဏ္ဍ အသီးသီးအကြောင်း ပြောပြသည်။

- ၁။ စာအရေးအသားချင်း ဆက်စပ်မှု
- ၂။ သမိုင်းကြောင်း၊ ထုံးတမ်းစလေ့ဆိုင်ရာ အသိအမြင်များ
- ၃။ သဒ္ဒါပိုင်းဆိုင်ရာ အကြောင်းအရာများ

- ၄။ စကားလုံးလေ့လာမှုများ
- ၅။ အလားတူ ဆီလျော်မှုရှိသောကျမ်းပိုဒ်များ
- င။ ဤအနက်ဖွင့်ကျမ်း၌ အသုံးပြုသည့် New American Standard Version (1995) အား အချို့နေရာများ၌ အခြား ခေတ်သစ်ဘာသာပြန်ကျမ်းများဖြင့် ဖြည့်စွတ်ထားသည်။
 - ၁။ The New King James Version (NKJV) မူရင်းလက်ရေးစာမူ "Textus Receptus" ကိုလိုက်သည်။
 - ၂။ The New Revised Standard Version (NRSV) မှာ လုံးစေ့ပတ်စေ့ ပြန်လည်မွမ်းမွမ်းသော ကျမ်းဖြစ် သည်။
 - ၃။ The Today's English Version (TEV) မှာ American Bible Society ၏ အပြည့်အဝကိုက်ညီသော ဘာသာပြန်ကျမ်းဖြစ်သည်။
 - ၄။ The Jerusalem Bible (JB) မှာ ပြင်သစ်ကာသိုလစ် အသင်းတော်၏အပြည့်အဝ ကိုက်ညီသောအင်္ဂလိပ် ဘာသာပြန်ကျမ်းဖြစ်သည်။
- စ။ ဂရိဘာသာ မတတ်ကျွမ်းသူများသည် အင်္ဂလိပ်ဘာသာပြန်ကျမ်းများအား နှိုင်းယှဉ်လေ့လာပါက မူရင်းစာပါ ပြဿနာများ မည်သို့ဖြစ်ကြောင်း နားလည်နိုင်ရန် ပံ့ပိုးနိုင်ပါသည်။
- ဆ။ အခန်းကြီးတစ်ခန်း၏အဆုံးတိုင်း၌ အဆိုပါအခန်းကြီး၏ အဓိကအနက်ပြန်မှုအား ဦးတည်သည့် ဆီလျော် သောဆွေးနွေးခြင်း မေးခွန်းများ ပြင်ဆင်ပေးထားပါကြောင်း။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်မိတ်ဆက်ခြင်း

အဖွင့်ဖော်ပြချက်

- က. ရှင်မသဲနှင့်ရှင်လုကာခရစ်ဝင်ကျမ်းများက-ယေရှု၏မွေးဘွားခြင်းနှင့်အစပြု၍၊ ရှင်မာကုခရစ်ဝင်ကျမ်းကယေရှု ဗဟိုဦးခံ ခြင်းနှင့်အစပြုသော်လည်းရှင်ယောဟန်ခရစ်ဝင်ကျမ်းကမူဖန်ဆင်းခြင်းမတိုင်မီကာလနှင့်အစပြုထားသည်။
- ခ. ရှင်ယောဟန်ကပထမအခင်းကြီးနှင့် အခင်းငယ်၌ပင်နာဇရက်မြို့သားယေရှု၏ ဘုရားဇာတိအဖြစ်တော်ကိုတင်ပြ၍ ကျမ်းတစောင် လုံး၌ ပင်အဖန်တလဲလဲဖော်ပြသည်။ The Synoptic Gospel (မသဲ, မာကု, လုကာ) ခရစ်ဝင်ကျမ်းများ၌မူ အဆုံး ထိတိုင်ထိုအချက်ကိုဖော်ပြခြင်းမရှိပေ။
- ဂ. The Synoptic Gospel ၏အခြေပြုချက်၊ အခိုင်အမာရပ်တည်ချက်အပေါ် ရှင်ယောဟန်ကလည်းထင်ထင်ရှားရှားရပ်တည်ဖော်ပြသည်။ ကနဦးအသင်းတော်၏အားနည်းချက်များအပေါ် အလင်းဖြစ်စေမည့် သခင်ယေရှု၏အသက်တာနှင့်ညွှန်ပြမှု များကိုနားလည်သဘောပေါက်၍ အထောက်အမဖြစ်ဖို့ရန်ရှင်ယောဟန်ကရည်ရွယ်သည်။
- ဃ. ရှင်ယောဟန်ကယေရှု၏မေရှိယဖြစ်ခြင်းကိုအောက်ဖော်ပြပါအချက်များအားဖြင့်ဖွဲ့စည်းတင်ပြထားသည်။
 - ၁. အံဘွယ်နမိတ်လက္ခဏာခုနစ်မျိုးနှင့်အနက်ဖွင့်ဆိုချက်
 - ၂. တဦးချင်းနှင့်စကားအချီအချနစ်ဆယ့်ခုနစ်ကြိမ်ပြောဆိုခြင်း
 - ၃. ကိုးကွယ်ဝတ်ပြုခြင်းနှင့်ပွဲတော်ရက်များ
 - က. ဥပုဒ်နေ့.
 - ခ. ပဿခါပွဲနေ့. (အခင်းကြီး ၅,၆)
 - ဂ. တဲတော်နှင့်စပ်ဆိုင်သည့်ပွဲတော်များ (အခင်းကြီး ၇-၁၀)
 - ဃ. ဟန့်က (၁၀:၂၂-၃၉)
 - ၄. 'ငါဖြစ်သည်'ဟူသောဖော်ပြချက်
 - က. ထာဝရဘုရား၏နာမတော်နှင့်စပ်ဆိုင်၍ (YHWH)
 - ၁) ငါသည်ဤမည်သောသူဖြစ်သည် (၄:၂၆,၈:၂၄,၂၈,၁၃:၁၉,၁၈:၅၆)
 - ၂) အာဗြဟံမဖြစ်မှီငါဖြစ်၏ (၈:၅၄-၅၉)
 - ခ. ပုံဆောင်ဟောကြားချက်များအားဖြင့်
 - ၁) ငါသည်အသက်မုန့်ဖြစ်၏ (၆:၃၅,၄၁,၄၈,၅၁)
 - ၂) ငါသည်ဤလောက၏အလင်းဖြစ်၏ (၈:၁၂)
 - ၃) ငါသည်သိုးဝင်သောတံခါးဝဖြစ်၏ (၁၀:၇,၉)
 - ၄) ငါသည်ကောင်းသောသိုးထိန်းဖြစ်၏ (၁၀:၁၁,၁၄)
 - ၅) ငါသည်ထမြောက်ခြင်းအကြောင်း၊အသက်ရှင်ခြင်းအကြောင်းဖြစ်၏ (၁၁:၂၅)
 - ၆) ငါသည်လမ်းခရီး၊သမ္မာတရား၊အသက်ဖြစ်၏ (၁၄:၆)
 - ၇) ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏ (၁၅:၁,၅)
- င. ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်အခြားခရစ်ဝင်ကျမ်းများ၏ကွဲပြားခြားနားချက်များ
 - ၁။ ရှင်ယောဟန်၏အခြေခံရည်ရွယ်ချက်မှာသီလ္လာလော်ဂျီဆန်သော်လည်း၊၎င်းသုံးနှုံးသောသမိုင်းကြောင်းပထဝီအနေအထား၊အသီးသီးမှာ တိတိကျကျရှိ၍အသေးစိတ်ကျလှသည်။အောက်ဖော်ပြပါအချက်များ၌ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်အခြားခရစ်ဝင်ကျမ်းများ၏ခြားနားချက်များတွေ့ရသည်။
 - က. အစောပိုင်းတွင်ယုဒပြည်၌အမှုတော်ဆောင်ခြင်း(ဗိမာန်တော်စင်ကြယ်စေခြင်း)
 - ခ. သခင်ယေရှု၏နောက်ဆုံးရက်သတ္တပတ်ဖြစ်ရပ်မှတ်တမ်းနှင့်နေ့စွဲများ
 - ဂ. ရည်ရွယ်ချက်ရှိရှိ သီလ္လာလော်ဂျီဆိုင်ရာပြန်လည်ပြင်ဆင်ရေးသားခြင်း

၂။ အောက်ပါအချက်များက ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့် အခြားခရစ်ဝင်ကျမ်းများအကြား ထင်ရှားသည့် ခြားနားချက်များ ဆွေးနွေးရာ၌ အထောက်အကူပြုပါမည်။ George Eldon Ladd ၏ ‘A Theology of the New Testament’ မှ ပြန်လည်ကိုးကားသော်-

က. သခင်ယေရှုဟောကြားသည့်အချက်များအား တိကျစွာဖော်ပြခြင်းအရာ၌ဖြစ်စေ၊ ခရစ်ယာန်ယုံကြည်မှု သည်သမိုင်းကြောင်းတလျှောက်မည်သို့ ပင်ပြုပြင်ပြောင်းလဲမှုရှိလာသည်ဖြစ်စေ၊ ရှင်ယောဟန်ခရစ်ဝင် ကျမ်းသည်အခြားခရစ်ဝင်ကျမ်းများနှင့်ခြားနားမှုရှိကြောင်းကို ရိုးသားစွာဝန်ခံဖို့ ရန်ရှိသည်။ (စာမျက်နှာ ၂၁၅)

ခ. သခင်ယေရှု၏ဟောကြားချက်များသည် ယောဟန်၏အရေးအသားအသုံးအနှုံးကြောင့် သာ၍ ပေါ်လွင် ထင်ရှားသလော! ဟူသည့်အချက်က အနီးစပ်ဆုံးလက်လှမ်းမီရာ အဖြေဖြစ်တတ်သည်။ ဤအဆိုပြု ချက်မှန်သည်ဆိုလျှင် နောက်ဆက်တွဲအရေးကြီးသည့် မေးခွန်းလိုက်လာသည်မှာ သခင်ယေရှု၏ ဟောကြားချက်ထက်ယောဟန်၏ သီဩလော်ဂျီသာ၍ကျယ်ပျံ့၍လော? သခင်ယေရှု၏ဟောကြားချက် များထက်ပင်ယောဟန်၏ တွေးခေါ်ဖွင့်ဆိုချက်များက သာ၍နက်နဲကျယ်ပျံ့သလော? ဟူ၍ဖြစ်သည်။ (စာမျက်နှာ ၂၁၅)

ဂ. “Ladd” က W.F Albright ၏ “The background of The New Testament and It’s Eschatology” မှ Recent discovers in Palestind and The Gospel of John”

ကိုပြန်လည်ကိုးကားရာတွင် အခြေခံအားဖြင့်ရှင်ယောဟန်ခရစ်ဝင်ကျမ်း နှင့်အခြားခရစ်ဝင်ကျမ်းများ၌ ကွဲလွဲမှု မရှိပါ။ ကွာခြားသည်မှာခရစ်တော်၏ သွန်သင်ချက်များအပေါ်ဦးတည်ရာဗဟိုပြုချက် ကွဲပြားခြင်း သာဖြစ်၍ အထူးသဖြင့်အနှစ်သာရအားဖြင့် တခုနှင့်တခုနီးစပ်စွာတူညီမှု ရှိကြပါသည်။

သခင်ယေရှု၏ သွန်သင်ချက်များအားတလွဲဖော်ပြခြင်း၊ မှားနေခြင်းသို့မဟုတ်အချက်အလက် များထပ်မံဖြည့်စွက်ရေးသားခြင်းမျိုး ဖြစ်စရာအကြောင်းမရှိပါ။ ကနဦးအသင်းတော်၏ အခြေအနေ တစ်ခုအရလိုအပ်ချက်ကိုထည့်သွင်းဖော်ပြသည်ဖြစ်ရာ ယနေ့အဆင်သင့်ခံယူရုံသာရှိပါ၏။ သို့သော် လည်း ထိုအသင်းတော်၏ လိုအပ်ချက်အတိုင်းလိုရာဆွဲ၍လည်း နှုတ်ကပတ်တော်ကို အပြောင်း အလဲ လုပ်ခွင့်မရှိပါ။

ဓမ္မသစ်ခေတ်ကျမ်းတတ်အချို့နှင့် ဓမ္မအတွေးအခေါ်ပညာရှင်အချို့၏ ထူးဆန်းသည့်ခံယူချက် တရပ်မှာခရစ်တော်၏ဖွင့်ပြမှု၌ အကန့်အသတ်ရှိ၍ကျမ်းတခုနှင့်တစ်ခု အကြားကွာခြားမှုရှိသည်ဟု ဆိုသည်။ စဉ်းစားတွေးခေါ်သူတိုင်းက အသီးသီးပြန်ဆိုရာ၌ မိမိနှင့်ထိတွေ့ဆက်စပ်နေသည့်လူများ၌ ကြားရမြင်ရသည့်အခြေအနေအရ-လျှော်ညီသည့်အတိုင်း ဖွင့်ဆိုကြခြင်းပင်ဖြစ်သည်။ (စာမျက်နှာ ၁၇၀-၁၇၁)

၃။ George E.Ladd ကတဖန်ဆိုရာတွင်

ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့် အခြားကျမ်းများခြားနားမှုရှိသည်မှာ ရှင်ယောဟန်ခရစ်ဝင် အခြား ကျမ်း များ ထက် သီဩလော်ဂျီ ပိုဆန်နေ၍ မဟုတ်ပါ။ တင်ပြမှုပုံစံ ခြားနားခြင်း သာဖြစ် သည် ။ သမိုင်း ကြောင်းကိုထည့်သွင်း ဖော်ပြခြင်းက ဖြစ်စဉ်တစ်ခုဖော်ပြခြင်း သက်သက်ထက် သာ၍ပိုမို ပြည့်စုံ ခြင်းဖြစ်စေသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် သီဩလော်ဂျီဖွင့်ဆိုချက်ဖြစ်လျှင် သမိုင်း ကြောင်း ဖြစ်စဉ်ကို နားလည်သဘောပေါက်သည့် ဖွင့်ဆိုချက်ပင်ဖြစ်တော့သည်။ အခြား ခရစ် ဝင်ကျမ်း တို့ ၌ ခရစ်တော်၏ နှုတ်ထွက်စကားနှင့် သက်တော်စဉ်အား ပြည့်စုံစွာ မဖွင့်ပြခြင်းမျိုးမဟုတ်ပါ။ ရှင်မသဲ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း တို့သည် ခရစ်တော်၏ သွန်သင် ချက် များနှင့် စပ်လျဉ်း၍ ရှင်မာကု ခရစ်ဝင်ကျမ်းအပေါ်အမှီပြု ကိုးကားရေးသားခြင်းမျိုး ကင်းရှင်းသည် နည်းတူ ရှင်ယောဟန် ခရစ်ဝင် ကျမ်းသည်လည်း ခရစ်တော်ကိုပုံဖော်ခြင်းနှင့် အဆုံးစွန်နက်နဲမှုကို သီးခြားတင်ပြ လေသည်။ (စာမျက်နှာ ၂၂၁-၂၂၂)

ကျမ်းရေးသူ

က. အမည်နာမ မဖော်ပြသော်လည်း ကျမ်းရေးသူမှာ ရှင်ယောဟန်ဖြစ်ကြောင်းအရိပ်အမြွက်များ၊

၁. ကျမ်းရေးသူသည်မျက်မြင်သက်သေဖြစ်ခြင်း (၁၉:၃၅)

၂. 'ချစ်တော်မူသောတပည့်တော်'ဟူသောအသုံးအနှုံး (Polycrates နှင့် Irenaeus နှစ်ဦးလုံးက ယောဟန်ကိုရည်ညွှန်းကြောင်းထောက်ပြသည်)

၃. ယောဟန်၏ဇေဗဒဲ၏သားဟု တကြိမ်တခါမျှရည်ညွှန်းမှုမရှိခြင်း

ခ. ဤခရစ်ဝင်ကျမ်း၌ပင် သမိုင်းအထောက်အထား ရှင်းလင်းသည်ဖြစ်ရာ ကျမ်းရေးသူက ပခါနမကျပဲ,ဘုရား အသုံးပြုမှု ဖြစ်ခြင်းနှင့်ဘုရား၏မူတ်သွင်းခြင်း သက်သေခိုင်မာခြင်းသည်သာ အဓိကကျသည်။ မူတ်သွင်း နှိုးဆော်ခြင်း၌ ကျမ်းရေးသူနှင့် ရေးသားသည့်အချိန်ကာလ မည်သည့်အကျိုးသက်ရောက်မှုမျှ မဖြစ်စေသော်လည်းအဓိပ္ပါယ် ပြန်ဆိုမှု၌ သက်ရောက်မှု အချို့ရှိလာသည်။ ဝေဖန်သူအချို့တို့က ကျမ်းကိုရေးရသည့် အကြောင်းအရင်းများဖြစ်သည့် သမိုင်းအခြေအနေ, အဖြစ်အပျက်တို့ကိုရှာဖွေကြရာ အောက်ပါအချက်များနှင့် ယှဉ်တွဲ၍နှိုင်းယှဉ်ကြသည်။

၁။ ယုဒခေတ်နှစ်ခေတ်

၂။ ဖြောင့်မတ်ခြင်း၏ Qumran ဆရာ

၃။ Zoroastrian ဘာသာ

၄။ Gnostic အတွေးအခေါ်

၅။ သခင်ယေရှုအား အခြားရှုထောင့်တစ်ခုမှအမြင်

ဂ. ကနဦးပိုင်း အစဉ်အလာရှုထောင့်တစ်ခုအရ ဇေဗဒဲ၏သား တမန်တော်ယောဟန်သည်မျက်မြင်သက်သေအရင်းအမြစ် ရှိသူ အဖြစ်သုံးသပ်သည်။ ဒုတိယရာစုနှစ် ပြင်ပသက်သေအရင်းအမြစ်၌ အခြားသူများနှင့်ဆက်နွယ်မှုအားဖြင့် ဤကျမ်းပေါ်ထွက်လာဟန်ရှိရာ အောက်ပါအချက်များဖြင့် ရှင်းလင်းစေသည်။

၁။ နောက်လိုက်တပည့်များနှင့် ဇဖက်အသင်းတော်လူကြီးများ က အသက်အရွယ်ရလာပြီ ဖြစ်သော တမန်တော်ကြီးအားရေးသားရန်အထောက်အမပေးခဲ့ကြသည်။ (Clement of Alexandrian ကိုကိုးကားချက်)

၂။ နောက်လိုက်တပည့်တဦးဖြစ်သည့်အဖြေ (The Muratorian Fragment, A.D 180-200,ရောမ)

ဃ. ခေတ်သစ်ကျမ်းတတ်အချို့ ယူဆသည်မှာ အခြားကျမ်းရေးသူတဦးက ဤကျမ်းနှင့် စပ်ဆိုင်သည့် အချက်အလက်, ရေးဟန် အတိုင်းရေးသည်ဟုယူဆပြီးအများလက်ခံသည်မှာဒုတိယရာစုနှစ်အစောပိုင်းကာလ (A.D 115 မတိုင်မီ)ဟုယူဆကြသည်။

၁။ကျမ်းရေးသူမှာရှင်ယောဟန်၏တပည့်တစ်ဦး(ယောဟန်၏စာရေးအသားဟန်ကိုတုပယူ)ဖြစ်ပြီး ရှင်ယောဟန် သွန်သင်ချက်များအားမှတ်မိနေသူဖြစ်မည်ဟုယူဆကြသည်။ (J.Weiss, B. Lightfoot, C. H. Dodd, O. Cullmann, R. A. Culpepper, C. K. Barrett)

၂။ ယောဟန်အမည်ရှိသောအသင်းတော်လူကြီးတစ်ဦး(ရှင်ယောဟန်၏သီဩလော်ဂျီနှင့်ဓမ္မအတွေးအခေါ်လွှမ်းမိုးမှု အောက်ရှိအစောပိုင်းခေါင်းဆောင်တစ်ဦး) Papias (A.D.90-146) ကိုကိုးကားခဲ့သည့် Eusebius (A.D 280- 339) မှဆင်းသက်သူ ဖြစ်မည်ဟု ယူဆကြသည်။

င. ကျမ်း၏အခြေခံကျသောအရင်းအမြစ်ကိုယ်တိုင်မှာ ရှင်ယောဟန်သာဖြစ်သည်ဟူသောအချက်၊

၁။ အတွင်းသက်သေအထောက်အထား၊

က။ ကျမ်းရေးသူက ယုဒသွန်သင်ချက်များနှင့် ဘာသာရေးပွဲလမ်းများ အကြောင်းကောင်းစွာသိရှိပြီး၊ ဓမ္မဟောင်းခေတ်အမြင်ကိုဝေမျှခြင်း

ခ။ ပါလက်စတိုင်းနှင့် A.D.90 မတိုင်မီအခြေအနေကို ကျမ်းရေးသူကကောင်းစွာသိရှိခြင်း၊

ဂ။ ကျမ်းရေးသူကိုယ်တိုင်က မျက်မြင်သက်သေဖြစ်ခြင်း

၁) ၁:၁၄

၂) ၁၉:၃၅

၃) ၂၁:၁၄

ဃ. အောက်ပါအချက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရာ ကျမ်းရေးသူမှာ တပည့်တော် ဆယ့်နှစ်ပါးအဝင်ဖြစ်ခြင်း

- ၁) အချိန်နှင့်နေရာတိကျသောညွှန်းဆိုမှု (ကိုယ်တော်အားဖမ်းဆီးပြီးညှိပိုင်းဖြစ်စဉ်)
- ၂) တိကျသောအရေအတွက်ညွှန်းဆိုမှု (၂:၆မှရေအိုးအရေအတွက်နှင့်၂၁:၁၁မှ ငါးအကောင်အရေအတွက်)
- ၃) လူပုဂ္ဂိုလ်များနှင့်စပ်ဆိုင်၍အသေးစိတ်ကျမှု
- ၄) ကျမ်းရေးသူက အဖြစ်အပျက်အသေးစိတ်နှင့်၄င်းတို့ ထံတုန့်ပြန်မှုအသေးစိတ်ညွှန်းဆိုမှု
- ၅) ကျမ်းရေးသူသည် ‘ချစ်တော်မူသောတပည့်တော်’ဖြစ်ဟန်ရှိသောဖော်ပြမှု
 - က။ ၁၃:၂၃,၂၅
 - ခ။ ၁၉:၂၆,၂၇
 - ဂ။ ၂၀:၂-၅,၈
 - ဃ။ ၂၁:၇, ၂၀-၂၄
- ၆) ကျမ်းရေးသူသည်ပေတရုနှင့်အတွင်းကျကျပေါင်းသင်းသူတစ်ဦးဖြစ်မှု
 - က။ ၁၃:၂၄
 - ခ။ ၂၀:၂
 - ဂ။ ၂၁:၇
- ၇) ဤကျမ်း၌ ‘ဇေဗဲဒဲ၏သားယောဟန်’ဟူသောအသုံးအနှုံးအား အခြားကျမ်းများ၌ ကဲ့သို့ မဖော်ပြမှ၄င်း ကိုယ်တိုင်က တမန်တော်အုပ်စုအတွင်း အပေါင်းအသင်းဝင်ဖြစ်မှု

၂။ ပြင်ပသက်သေအထောက်အထား

- က။ အောက်ဖော်ပြပါပုဂ္ဂိုလ်များ၏သိမှတ်မှု
 - ၁။ Irenaeus (AD.120-202) သည် Polycarp နှင့် တဖွဲ့တည်းဖြစ်၍ တမန်တော်ယောဟန် အား၄င်း၏ သိမှတ်ခြင်း၌ - ‘ရင်ခွင်တော်၌ရှိသောကိုယ်တော်၏တပည့်တော်’ဟူ၍၄င်း၊ အာရှ၊ဧဖက်မှခရစ်ဝင် ကျမ်း ဖြစ်ပေါ်စေသူ ဟူ၍ညွှန်းဆိုသည်။ (Haer. 3:1;1, ကိုးကားချက် Eusebius Hist . Eccl . 5:8;4)
 - ၂။ Clement of Alexandria (AD.153-217) ၏အဆို- ‘ယောဟန်သည် မိတ်ဆွေများ၏တိုက်တွန်းမှုနှင့် ဝိညာဉ်တော်၏ အသုံးပြုခြင်းဖြင့် ဝိညာဉ်ရေးရာကျမ်းတစ်စောင် အားသီကုံးသူ..’ဟု(Eusebius ၏ *Historical Eccleasticus* . 6:14:7)
 - ၃။ Justin Martyr (AD.110-165) ၄င်း၏စာဆို- Trypho 81:4
 - ၄။ Tertulian (AD.145-220)
- ခ။ ရှင်ယောဟန်သည်ကျမ်းရေးသူဖြစ်ကြောင်းအခိုင်အမာရပ်တည်ပြောဆိုခဲ့သည့်အစောပိုင်းသက်သေများ၊
 - ၁။ Polycarp (AD.90-156, Irenaeus ၏မှတ်တမ်း) စမရန မှ Bishop (AD.155)
 - ၂။ Papias (AD.90-146, Anti-Marconite Prologue from Rome and Eusebius ၏မှတ်တမ်း)ဖြဂိပြည်(Phyrgia) Hierapolis မှ Bishop
- ဂ။ ကျမ်းရေးသူမည်သူမည်ဝါဖြစ်ကြောင်း သံသယဖြစ်စေသည့်အကြောင်းအရာများ၊
 - ၁။ ကျမ်း၏ Gnostic themes နှင့်ဆက်နွယ်မှု
 - ၂။ အခဏ်းကြီး ၂၁ ၏ ထင်ရှားသောနောက်ဆက်တွဲ
 - ၃။ ဖြစ်စဉ်အချို့၌ အခြားခရစ်ဝင်ကျမ်းများနှင့်ခြားနားမှုရှိခြင်း
 - ၄။ ရှင်ယောဟန်ကိုယ်တိုင်က မိမိကိုယ်မိမိ ‘ချစ်တော်မူသောတပည့်တော်’ ဟုသုံးနှုံးဘွယ်မရှိခြင်း
 - ၅။ သခင်ယေရှုနှင့်စပ်ဆိုင်၍ ဝေါဟာရအသုံးအနှုံးနှင့်ရေးဟန်မှာ အခြားခရစ်ဝင်ကျမ်းများနှင့်ကွဲလွဲမှုရှိခြင်း၊
- ဃ။ ကျမ်းရေးသူမှာရှင်ယောဟန်ဟုယူဆလျှင်ဤသူများနှင့်စပ်ဆိုင်၍မည်သို့ ယူဆမည်နည်း!
 - ၁။ ဧဖက်မြို့မှရေးသည်ဟု (Irenaeus ကဧဖက်မြို့မှခရစ်ဝင်ကျမ်းပေါ်ထွက်မှုဟုဆို)

၂။ အသက်အရွယ်ကြီးစဉ်ရေးသားမှု (Irenaeus ကရှင်ယောဟန်သည် Trajan လက်ထက် AD.98-117 သက်ရှိ ထင်ရှားရှိသည်..ဟု)

ရေးသားချိန်

က။ ကျမ်းရေးသူအားတမန်တော်ရှင်ယောဟန်ဖြစ်သည်ဟုမှတ်ယူသော်-

၁။ AD.90, ရောမစစ်ဗိုလ်ချုပ်တိတု၏ယေရုရှလင်မြို့အားဖျက်ဆီးခြင်းမတိုင်မီ၊

က. ယော့၅:၂ ၌ “ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကား အားဖြင့် ဗေသသဒ အမည် ရှိသောရေကန်ရှိ၏။ ထိုရေကန်သည်ကနားပြင် ငါးဆောင် နှင့်ပြည့်စုံ၏”

ခ. တမန်တော် များ အဝင် ဖြစ်ကြောင်း အဓိပ္ပာယ် ဆောင်သည့် တပည့်တော် ဟူသော အခေါ်အဝေါ်ကို အထပ် ထပ် အဖန်ဖန်သုံးနှုံးခြင်း

ဂ. Gnostic အယူနှင့်ဆိုင်သောအရာများအား Dead Sea Scroll ၌ရှာတွေ့ထားသည်ဆိုသော်- ၎င်းသည် ပထမရာစု နှစ်မှ သီဩလော်ဂျီဆိုင်ရာ ခက်ခဲသောဝေါဟာရများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဃ. AD.90 ၌ဗိမာန်တော်နှင့် ယေရုရှလင်ပျက်ဆီးခြင်းအကြောင်း ရည်ညွှန်းမှုမရှိခြင်း၊

င. နာမည်ကျော် ရှေးဟောင်းသုတေသန ပညာရှင် W.F.Albright က ကျမ်းရေးသည့်ခုနှစ်မှာ AD.90 နှောင်းပိုင်း၊ 80 အစောပိုင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုသည်။

၂။ ပထမရာစု အနှောင်းပိုင်း၊

က. ယောဟန်၏ သီဩလော်ဂျီဖွံ့ဖြိုးတိုးတက်မှု

ခ. ယေရုရှလင်ပျက်ဆီးခဲ့သည်မှာ နှစ်၂၀ခန့်ကြာခဲ့ပြီဖြစ်ရာ ရည်ညွှန်းမှုမရှိတော့ခြင်း၊

ဂ. ရှင်ယောဟန်၏ Gnostic ပုံစံ အသုံးအနှုံးနှင့် အထူးပြုမှု

ဃ. ကနဦးအသင်းတော်၏လိုက်နာကျင့်သုံးမှု

၁။ Irenaeus

၂။ Eusebius

ခ။ ကျမ်းရေးသူအား အသင်းတော်လူကြီးယောဟန် ဖြစ်သည်ဟု မှတ်ယူသော် ကျမ်းရေးသည့်ကာလသည် ဒုတိယရာစုနှစ်၏ အစောပိုင်း ဖြစ်ပေမည်။ ဤအယူအဆ မှာ Dionysius ၏ ‘ရှင်ယောဟန်သည် ခရစ်ဝင်ကျမ်း ရေးသူ မဟုတ်ကြောင်း’ ငြင်းပယ်သည့်ယူဆမှု စတင်ချိန်မှ အစပြုလာသည်။ Eusebius က ရှင်ယောဟန်သည်ဗျာဒိတ်ကျမ်းရေးသူမဟုတ်ကြောင်း ငြင်းဆိုခြင်း မှာလည်း Papias ကိုးကားသည့် (Historical-Eccleasticus 3:39:5,6) မှ ယောဟန်နှစ်ဦး (၁)တမန်တော်နှင့် (၂) အသင်းတော်လူကြီးကိုကျိုးကြောင်းတိုက်ဆိုင်ကြုံသွား၍သာဖြစ်သည်။

ကျမ်းလက်ခံရရှိသူများ

က။ မူရင်းအားဖြင့်အာရှမိုင်းနား,ရောမပိုင်နယ်ရှိအသင်းတော်များ,အထူးသဖြင့်ဧဖက်မြို့သို့လိပ်မူသည်။

ခ။ ရိုးရှင်း၍နက်နဲသည့် နာဇရက်မြို့သားယေရှု၏နက်ရှိုင်းသောအဖြစ်တော်နှင့်သက်တော်စဉ်သည်-ဟေလေနစ်တပါးအမျိုး သားယုံကြည်သူများနှင့် Gnostic အုပ်စု နှစ်ခုစလုံးအတွက် ထင်ရှားသော ခရစ်ဝင်ကျမ်းဖြစ်လာခဲ့သည်။

ရည်ရွယ်ချက်

က။ ကျမ်းပိုယ်၌ကပင်လျှင်ဧဝံဂေလီအတွက်ရည်ရွယ်ချက်ဖြစ်ကြောင်းအခိုင်အမာသက်သေထူသည် (၂၀:၃၀)။

၁။ ယုဒလူများအတွက်

၂။ တပါးအမျိုးသားများအတွက်

၃။ အစောပိုင်း Gnostic များအတွက်

ခ။ ယုံကြည်ခံယူမှုကိုခွန်ကာကွယ်ခြင်း (Apologetic) ကိုသွတ်သွင်းခြင်း

၁။ အယူသည်းသည့် ဗဟိုဧဝံဂေလီယောဟန်နောက်လိုက်များအားဆန့်ကျင်ထားသည်။

၂။ အစောပိုင်း Gnostic မှားယွင်းသောဆရာ များအားဆန့်ကျင်ထားသည်။(အထူးသဖြင့်-နီဒါန်းပိုင်း၌)
ဤ Gnostic မှားယွင်းသော သွန်သင်ချက်များ အား ချေပသည်ကို အခြား ဓမ္မသစ်ကျမ်းစောင်များ၌ လည်း
တွေ့ရသည်။

က. ဖေကံသြဝါဒစာ

ခ. ကောလောသဲသြဝါဒစာ

ဂ. တီမောသေသြဝါဒစာ(ပ၊ ဒု)၊တီတုသြဝါဒစာ၊

ဃ. ရှင်ယောဟန်သြဝါဒစာပထမစောင် (ခရစ်ဝင်ကျမ်း၏အဖွင့်စာမျက်နှာအဖြစ်မှတ်ယူသည်)

ဂ။ ကျမ်း၏ ရည်ရွယ်ချက် ၂၀:၃၁၏ဖြစ်နိုင်ခြေရှိသည်မှာ ယုံကြည်ခံယူမှု၌ စွဲမြဲစွာရှိရန်နှင့် ဧဝံဂေလိတရား၌ မတိမ်းမယိမ်း၊
မသွေဖည်ပဲ ကယ်တင်ခြင်း လမ်းသို့ ပြည့်စုံဖို့ရန်ဖြစ်သည်။ ဤသို့ဖြင့် ရှင်ယောဟန်သည်ရှင်ယောကုပ်ကဲ့သို့ပင်၊ အာရှ
မိုင်းနားရိုးပေါလု၏သီသြလော်ဂျီလက်ကိုင်ပြုထားသူများ အပေါ်၌ပါညှိနှိုင်းမှုဖြစ်စေသည်။ (၂ပေဒုး၁၅-၁၆)၊ အံ့သြဖွယ်
ဖြစ်သည်မှာ ကနဦးအသင်းတော်ကာလ၌ ဖေကံမြို့အားရည်ညွှန်းတိုင်း ပေါလုအမည်နာမဖြင့်မသုံးပဲ ယောဟန်သာလျှင်
ဖေကံ၏အမှတ် သညာအဖြစ် ညွှန်းဆိုသည် (F.F.Bruce ၏ Peter, Stephen, James and John: *Studies in*

Pauline Christianity, စာမျက်နှာ ၁၂၀-၁၂၁)။

ဃ။ နီဂုံးပိုင်း (အခန်းကြီး ၂)သည်ကနဦးအသင်းတော်၏ မေးခွန်းတချို့ကိုဖြေကြားဟန်ရှိသည်။

၁။ ယောဟန်သည် အခြားခရစ်ဝင်ကျမ်း များအား အထောက်အမဖြစ်စေသည်။ သို့သော်လည်း ယုဒသာသနာ၊
ယေရုရှလင်မြို့ကို အဓိကဦးတည်ချက်ထားသည်။

၂။ မေးခွန်းသုံးခုအား နောက်ဆက်တွဲအခန်းကြီး(၂)ဖြင့်ခြုံငုံမိစေသည်။

က. ပေတရု၏မူလအနေအထားပြန်လည်ရောက်ရှိခြင်း၊

ခ. ရှင်ယောဟန်အသက်ရှည်စွာနေထိုင်ခဲ့ခြင်း

ဂ. ခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာခြင်းကိုစောင့်ဆိုင်းနေခြင်း

င။ အချို့က မြင်သည်မှာ ရှင်ယောဟန် သည် အသင်းတော်၏ မင်္ဂလာဝတ်နှစ်ခုနှင့် စပ်ဆိုင်သည့်အရာကို အခန်းကြီး(၃)၌
(ဗတ္တိဇံ) နှင့် အခန်းကြီး(၆)၌ (ပွဲတော်) ကိုဖော်ပြခဲ့သည့်အတိုင်း ထိုမင်္ဂလာဝတ်များကို လျစ်လျူရှု၍ မှတ်တမ်းမပြုဟု
ဆိုသည်။

ရှင်ယောဟန်ခရစ်ဝင်၏အဓိကအချက်၊အသွင်အပြင်များ (Outline)

က။ သုံးသပ်တွေးခေါ်မှုဆိုင်ရာ/ သီသြလော်ဂျီနီဒါန်း (၁:၁-၁၈)နှင့်လက်တွေ့ပိုင်းနီဂုံး(အခန်းကြီး ၂)

ခ။ သခင်ယေရှု၏အမှုတော်မြတ်ကာလအတွင်း နမိတ်လက္ခဏာခုနှစ်မျိုး (အခန်းကြီး ၂-၁၂)နှင့်ဖွင့်ဆိုချက်များ၊

၁။ ကာနမြို့မင်္ဂလာဆောင်၌ရေမှစပျစ်ရည်သို့ပြောင်းလဲခြင်း(၂:၁-၁၁)

၂။ ကပေရနောင်မှ အမတ်၏သားအားကုသပျောက်ကင်းစေခြင်း (၄:၄၆-၅၄)

၃။ ဗေသေသဒအိုင်အနီးခြေလက်သေသူအား ကုသပျောက်ကင်းစေခြင်း (၅:၁-၁၈)

၄။ ဂါလိလဲ၌ လူ ၅၀၀၀ ကိုကျွေးမွေးခြင်း (၆:၁-၁၅)

၅။ ဂါလိလဲအိုင်၌ရေပေါ်လမ်းလျှောက်ခြင်း (၆:၁၆-၂၁)

၆။ ယေရုရှလင်တွင် အမိဝမ်းတွင်းကတည်းက မျက်စေ့မမြင်သူကိုမြင်စေခြင်း (၉:၁-၄၁)

၇။ ဗေသနီတွင်လာဇရုအား ပြန်လည်ထမြောက်စေခြင်း (၁၁:၁-၅၇)

ဂ။ တဦးချင်းနှင့်စကားအချေအတင်ဆွေးနွေးပြောဆိုခြင်း

၁။ ဗတ္တိဇံဆရာယောဟန် (၁:၁၉-၃၄, ၃:၂၂-၃၆)

၂။ တပည့်တော်များ၊

က။ အခြေနှင့်ပေတရု (၁:၃၅-၄၂)

ခ။ ဖိလိပျနှင့်နာသနေလ (၁:၄၃-၅၁)

၃။ နီကောဒင် (၃:၁-၂၁)

- ၄။ ရှုမာရီအမျိုးသမီး (၄:၁-၄၅)
- ၅။ ယေရုရှလင်မှယုဒလူမျိုးများ (၅:၁၀-၄၇)
- ၆။ ဂါလိလဲမှလူအုပ်ကြီး (၆:၂၂-၆၆)
- ၇။ ပေတရုနှင့်တပည့်တော်များ (၆:၆၇-၇၁)
- ၈။ ယေရုရှင်ညီတော်များ (၇:၁-၁၃)
- ၉။ ယေရုရှလင်မှယုဒလူမျိုးများ (၇:၁၄-၈:၅၉, ၁၀:၁-၄၂)
- ၁၀။ အထက်ခန်းတွင်တပည့်တော်များ (၁၃:၁- ၁၇:၂၆)
- ၁၁။ ယုဒတရားခွင်၌ (၁၈:၁-၂၇)
- ၁၂။ ရောမတရားခွင် (၁၈:၂၈-၁၉:၁၆)
- ၁၃။ ရှင်ပြန်ထမြောက်ပြီး (၂၀:၁၁-၂၉)
 - က။ မာရီ
 - ခ။ တပည့်တော်ဆယ်ယောက်
 - ဂ။ သောမ
- ၁၄။ နိဂုံးပိုင်း၌ပေတရုနှင့် (၂၁:၁-၂၅)
- ၁၅။ (၇:၅၃-၈:၁၁ မှ- မှားယွင်းခြင်းအမှုပြုသောအမျိုးသမီး၏အကြောင်းအရာမှာမူရင်းကျမ်း၌မပါဟုဆို)
- ဃ။ ကိုးကွယ်ခြင်းနှင့်ဆိုင်သောပွဲတော်ရက်များ၊
 - ၁။ ဥပုဒ်နေ့ (၅:၉,၇:၂၂,၉:၁၄,၁၉:၃၁)
 - ၂။ ပဿခါပွဲ (၂:၁၃,၆:၄,၁၁:၅၅,၁၈:၂၈)
 - ၃။ တဲတော်နှင့်စပ်ဆိုင်သည့်ပွဲများ (အခဏ်းကြီး ၈,၉)
 - ၄။ ဟန္နုကပွဲ (အလင်းနှင့်ဆိုင်သောပွဲ ၁၀:၂၂)
- င။ 'ငါသည်'အသုံးအနှုန်း
 - ၁။ ငါသည်ဤမည်သောသူဖြစ်သည်။ (၄:၂၆,၆:၂၀,၈:၂၄,၂၈,၅၄-၅၉,၁၃:၁၉,၁၈:၅,၆,၈)
 - ၂။ ငါသည်အသက်မုန့်ဖြစ်၏။ (၆:၃၅,၄၁,၄၈,၅၁)
 - ၃။ ငါသည်ဤလောက၏အလင်းဖြစ်၏ (၈:၁၂,၉:၅)
 - ၄။ ငါသည်သိုးဝင်သောတံခါးဝဖြစ်၏ (၁၀:၇-၉)
 - ၅။ ငါသည်ကောင်းသောသိုးထိန်းဖြစ်၏ (၁၀:၁၁,၁၄)
 - ၆။ ငါသည်ထမြောက်ခြင်းအကြောင်း,အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ (၁၁:၂၅)
 - ၇။ ငါသည်လမ်းခရီး၊သမ္မာတရား၊အသက်ဖြစ်၏ (၁၄:၆)
 - ၈။ ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏ (၁၅:၁,၅)

ဖတ်ရှုရန်လမ်းညွှန်

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာ ဖြစ်၍သမ္မာကျမ်းစာအပေါ်သင်၏ ဖွင့်ဆိုမှုသည်သင်၌သာတာဝန်ရှိ ပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းတရားထဲလျှောက်လှမ်းကြရသည်။ သင့် သမ္မာကျမ်းစာနှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သမ္မာကျမ်းစာအနက်ဖွင့်ဖို့ရန်အခရာ ကျပါသည်။

အခက်ကြီးတစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ခြားနားသောအသုံးအနှုံးပြုဇယား

UBS ⁴	NKJV	NRSV	TEV	NJB
လူ့ဇာတိခံသော နှုတ်ကပတ်တော်	ထာဝရနှုတ်ကပတ်တော်	အဖွင့်နိဒါန်း	အသက်၏နှုတ်ကပတ်တော်	အဖွင့်နိဒါန်း
၁:၁-၅	၁:၁-၅ ယောဟန်၏သက်သေခံချက်	၁:၁-၅	၁:၁-၅	၁:၁-၁၈
၁:၆-၁၃	၁:၆-၁၃	၁:၆-၉	၁:၆-၉	
၁:၁၄-၁၈	လူ့ဇာတိခံသောနှုတ်ကပတ်တော် ၁:၁၄-၁၈	၁:၁၀-၁၃ ၁:၁၄-၁၈	၁:၁၀-၁၃ ၁:၁၄ ၁:၁၅/၁:၁၆-၁၈	
ဗတ္တိဇံဆရာယောဟန်၏သက်သေခံချက်	တောဉ္စဟစ်ကြော်သောသံ	ယောဟန်၏သက်သေခံချက်	ဗတ္တိဇံဆရာယောဟန်၏သတင်းစကား	ယောဟန်၏သက်သေ
၁:၁၉-၂၈	၁:၁၉-၂၈	၁:၁၉-၂၃	၁:၁၉ ၁:၂၀ ၁:၂၁က ၁:၂၁ခ ၁:၂၁ဂ ၁:၂၁ဃ ၁:၂၂က ၁:၂၂ခ ၁:၂၂	၁:၁၉-၂၈
		၁:၂၄-၂၈	၁:၂၄-၂၅ ၁:၂၆-၂၇ ၁:၂၈	
ဘုရားသခင်၏သိုးသူငယ်	ဘုရားသခင်၏သိုးသူငယ်	၁:၂၉-၃၄	ဘုရားသခင်၏သိုးသူငယ် ၁:၂၉-၃၁ ၁:၃၂-၃၄	၁:၂၉-၃၄
ပထမတပည့်တော်များ	ပထမတပည့်တော်များ	ယေရှု၏ပထမတပည့်တော်များ၏သက်သေခံချက်	ယေရှု၏ပထမတပည့်တော်များ	ပထမတပည့်တော်များ
၁:၃၅-၄၂	၁:၃၅-၄၂	၁:၃၅-၄၂	၁:၃၅-၃၆ ၁:၃၇-၃၈က ၁:၃၈ခ ၁:၃၉	၁:၃၅-၃၉ခ

ဖိလိပ္ပနှင့်နာသ နေလအားခေါ် ခြင်း	ဖိလိပ္ပနှင့်နာသနေလ	ဖိလိပ္ပနှင့်နာသနေလ အားခေါ်ခြင်း	၁:၄၀-၄၂
၁:၄၃-၅၁	၁:၄၃-၅၁	၁:၄၃-၅၁	၁:၄၀-၄၂
			၁:၄၂
			၁:၄၃
			၁:၄၄
			၁:၄၅
			၁:၄၆
			၁:၄၇
			၁:၄၈
			၁:၄၉
			၁:၅၀-၅၁

အခန်းငယ် ၁-၁၈ မှဆက်စပ်ရာကျမ်းချက်များ

က။ ယုံကြည်ခံယူမှု၌ အဓိကကျသောသီလော်ဂျီအချက်များ

- ၁. ထာဝရဘုရားဖန်ဆင်းရှင်၊ ကယ်တင်ရှင်ခရစ်တော် ၁-၅ (ယေရှုသည်နှုတ်ကပတ်တော်)
- ၂. ခရစ်တော်နှင့်စပ်ဆိုင်၍ပရောဖက်ပြုချက် ၆-၉, ၁၅ (ယေရှုသည်အလင်း)
- ၃. လူ့ဇာတိခံယူသောခရစ်တော်အားဖြင့်ဘုရားသခင်ထင်ရှား ၁၀-၁၈ (ဘုရားသားတော်)

ခ။ ၁-၁၈ မှသီလော်ဂျီတည်ဆောက်မှုနှင့်မကြာခဏဖော်ပြချက်များ

- ၁. ယေရှုသည်ခမည်းတော်ဘုရားနှင့်ထာဝရကာလတည်ရှိမှု (၁က)
- ၂. ယေရှုသည်ခမည်းတော်ဘုရား၏သဏ္ဍန်တော်ဖြစ်ခြင်း (၁ခ, ၂, ၁၈ဂ)
- ၃. ယေရှု၌တွေ့ရသောဘုရားသခင်၏ဖြစ်ခြင်း (၁ဂ, ၁၈ခ)
- ၄. ခမည်းတော်ဘုရား၏ရွေးနှုတ်ခြင်းနှင့်လက်ခံတော်မူခြင်းရည်ရွယ်ချက် (၁၂, ၁၃)
- ၅. လူ့ဇာတိခံယူခြင်း၊ လူဖြစ်သောဘုရား (၉, ၁၄)
- ၆. ဘုရား၏ဖွင့်ပြခြင်း၊ နားလည်စေခြင်း (၁၈ဃ)

ဂ။ ဟေဗြဲနှင့်ဟေလသ(ဂရိ)ရှုထောင့်မှ logos (နှုတ်ကပတ်တော်)

- ၁. ဟေဗြဲဘာသာနောက်ခံ
 - က) နှုတ်ကပတ်တော် တန်ခိုး (ဟေဇကယ် ၅၅:၁၁, ဆာလံ ၃၃:၆, ၁၀၇:၂၀, ၁၄၇:၁၅, ၁၈) ဖန်ဆင်းခြင်း (ကမ္ဘာဦး ၁:၃, ၆, ၉, ၁၁, ၁၄, ၂၀, ၂၄, ၂၆, ၂၉) နှင့်ကောင်းကြီးမင်္ဂလာ (ကမ္ဘာဦး ၂၇:၁ မှစ၍ ၄၉:၁)
 - ခ) သုတ္တံ ၈:၁၂-၁၃တွင် ဉာဏ်ပညာအား ဘုရားသခင်၏ဦးစွာဖန်ဆင်းခြင်းနှင့် ခပ်သိမ်းသော ဖန်ဆင်းခြင်းအရာ၌ပုဂ္ဂိုလ်ဖြစ်ကြောင်းဖော်ပြခြင်း (ဆာလံ ၃၃:၆နှင့် ကျမ်းပယ် ဆောလမုန် ဉာဏ်ပညာ ၉:၉)
 - ဂ) The Targums (အာနေမိအနက်ဖွင့်) တွင်လူသားဖြစ်ခြင်းကို လက်မခံနိုင်သောကြောင့် logos အစား 'ဘုရားသခင်၏စကားတော်' ဟုအစားထိုးသုံးနှုံးသည်။
- ၂. ဟေလသ(ဂရိ)နောက်ခံ
 - က) Haracleitus - ကမ္ဘာလောကကြီးသည် ပြောင်းလဲမှု ဖြစ်စဉ်ထဲ၌ ရှိနေပြီးဘုရားနှင့် logos ကအတူ တကွ ထိုဖြစ်စဉ်၌ဦးဆောင်နေသည်။
 - ခ) Plato- မပြောင်းလဲနိုင်သော နှုတ်ကပတ်တော် (logos)က ပြုလုပ်နက္ခတ်များ လည်ပတ်မှုနှင့် အချိန်ရာသီကာလများက ထိန်းသိမ်းညီညွတ် စေသည်။

ဂ) Stoics-logos သည် ဤလောက၏ အကြောင်းရင်း သို့မဟုတ် ထိန်းချုပ်ကွပ်ကဲသူ ဖြစ်သော်လည်း ပုဂ္ဂိုလ်တစ်ဦးတည်းသာဖြစ်သည်။

ဃ) Philo-logos သည်လူ၏ဝိညာဉ်အား ဘုရားသခင်ရှေ့တော်မှောက်အရောက်ပို့သောယဇ်ပုရောဟိတ် မင်း၊ သို့မဟုတ်ဘုရားနှင့် လူအကြား ပေါင်းကူးတံတားသို့မဟုတ် လောက စကြာဝဠာတစ်ခုလုံးကို ပဲ့ကိုင် မောင်းနှင်သူ အဖြစ်ခေါ်ဆိုသည်။

ဃ။ Gnostic အတွေးအခေါ်သီဩလော်ဂျီ/ ဒုတိယရာစုနှစ်မှတွေးခေါ်မှုပုံစံများ

၁. ဝိညာဉ်အရာ နှင့် ရုပ်ဝတ္ထုအကြား နှစ်ခုလုံးနှင့် စပ်ဆိုင်သည့် ဤလောက ဖြစ်ရှိ ရပ်တည်မှု နှင့်သက်ဆိုင်သော အရာဖြစ်သည်။

၂. လောက အကြောင်းအရာ တို့သည် မကောင်းသည့်အရာဖြစ်ပြီး ဝိညာဉ်သဘောကသာလျှင် ကောင်းမြတ် သည်။

၃. Gnostic တွေးခေါ်မှု၌ အလွန်မြင့်မြတ်သော နတ်ဘုရားများ နှင့် လောကအရာများ ဖန်ဆင်းနိုင် သည့်ပိုမိုနိမ့်ကျ သော ဘုရားများ အကြားကွာဟမှုအဆင့်အတန်း (aeons) ရှိသည်ဟုယုံကြည်၍ နိမ့်ကျသော ဘုရားများထဲတွင် ဓမ္မဟောင်းမှ ယေဟောဝါ(YHWH) လည်းပါဝင်သည်ဟုပင် အခိုင်အမာ ရပ်တည် ပြောဆိုသည်။

၄. ကယ်တင်ခြင်းဟူသည်-

က) နက်နဲသောအသိတရားအားဖြင့် လူတယောက်အား နတ်ဘုရားအဆင့်သို့ ရောက်ရှိ ပေါင်းစည်းခြင်း ဖြစ်သည်။

ခ) လူသည် ဘုရားမျိုးနွယ် ဖြစ်သော်လည်း ထိုနက်နဲသော အသိတရားကို မဖော်ထုတ်နိုင်မ ချင်း မိမိ၏ ဖြစ်ခြင်း အမှန် ကိုမသိနိုင်။

ဂ) ထိုနက်နဲသောအသိတရားကို အထူးဖွင့်ပြမည့် ပုဂ္ဂိုလ်အားဖြင့်သာ သိနိုင်မည် (ခရစ်တော်၏ဝိညာဉ်)

၅. ဤတွေးခေါ်ခံယူမှုသည် ယေရှု၏ဘုရားဖြစ်ခြင်းကို အတည်ပြုပေးသော်လည်း ယေရှု၏ အဖြစ်တော် အမှန်နှင့် လူ့ဇာတိခံယူခြင်းနှင့် ကယ်တင်ခြင်းကဏ္ဍ၌မူ-ငြင်းပယ်ဆန့်ကျင်စေသည်။

င။ သမိုင်းကြောင်းအနေအထား၊

၁. အခဏ်းငယ် ၁-၁၈မှာ logos ဟူသောအသုံးအနှုံးကိုသုံးခြင်းဖြင့်ဟေဗြဲနှင့်ဟေလသနစ်ဖက်လုံး၌ဆက်နွယ်မှုရှိ စေသည်။

၂. ဤအယူလွဲ Gnostic ခံယူချက်သည် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကပိုမိုဆက်အစပြုရာ၌တွေးခေါ်မှုဆိုင်ရာ၌ နောက်ခံအထောက်အမ ဖြစ်စေသည်။ ရှင်ယောဟန်ဩဝါဒစာ ပထမစောင်မှာမူ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အဖွင့်စာမျက်နှာဖြစ်သည်။ Gnostic အယူ၏သီဩလော်ဂျီဆိုင်ရာ အတွေးအခေါ်ကို ဒုတိယရာစုနှစ်ထိမတွေ့ ခဲ့ရသော်လည်းနောက်ပိုင်း Dead sea scroll နှင့် Philo ၌တွေ့ရှိရသည်။

၃. The Synoptic Gospels (အထူးသဖြင့်ရှင်မာက)သည်ယေရှု၏ ဘုရားဖြစ်ခြင်းကိုကရာနီထိတိုင်မဖွင့်ပြသော် လည်းရှင်ယောဟန်ခရစ်ဝင်ကျမ်းကမူ ရေးသားမှုများစွာ နောက်ကျသော်လည်း ယေရှု၏အရေးကြီးသောဘုရား ဇာတိ ပြည့်စုံမှုနှင့်လူ့ဇာတိပြည့်စုံမှု(ယေဇေကျောလ ၂:၁ နှင့် ဒံယေလ ၇:၁၃)ကိုအခဏ်းကြီး (၁)၌ပင်ရှေ့ဦးစွာ ဖော်ပြသည်။

၄. အထူးခေါင်းစဉ် “ရှင်ယောဟန်ခရစ်ဝင်အခဏ်းကြီးတစ်နှင့်ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁:၁ နှိုင်းယှဉ်မှု” ကိုကြည့်ရန်-

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက်: ၁:၁-၅
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ပတ်တော်သည်လည်း ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာ တစ်ခုမျှ မရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည်မခံမယူ။

၁:၁ “အစအဦး၌” ဤစကားစုသည်ကမ္ဘာဦး ၁:၁ကိုပြန်လည်ထင်ဟပ်စေပြီးလျှင် ဇာတိခံယူခြင်းနှင့်စပ်ဆိုင်သည့်ကျမ်းညွှန်း ၁ယော ၁:၁၅လည်းဖော်ပြသည်။ ထိုအရာကိုကြည့်သော် ရှင်ယောဟန်ဩဝါဒစာပထမစောင်သည် ခရစ်ဝင်ကျမ်းအတွက်အဖွင့်စာမျက်နှာ ဖြစ်ဟန် ရှိသည်။ Gnostic နှင့်နှစ်ခုလုံးကယုက်နွယ်မှုရှိနေသည်။ အခဏ်းငယ် ၁-၅မှာ ယေရှုခရစ်တော်သည်ဖန်ဆင်းခြင်းမတိုင်မီ ရှေးမဆွကပင်တည်ရှိသော ဘုရားဧကန်ဖြစ်ကြောင်း သက်သေခိုင်လုံစေသည်။ (၁:၁၅, ၈:၅၆-၅၉, ၁၆:၂၈, ၁၇:၅, ၂ကောစ:၉, ဖိလိပ္ပိ:၂၆-၇, ကောလောသဲ:၁၇, ဟေဗြဲ:၁:၃, ၁၀:၅-၉ကိုရှု)

ဓမ္မသစ်ကျမ်းအား-

- ၁. အသစ်သောဖန်ဆင်းခြင်းသည် (လူသားမျိုးနွယ်အတွက်ကမ္ဘာဦး၂:၁၅ ပြည့်စုံခြင်း)
- ၂. အသစ်သောအောင်မြင်ခြင်းတစ်ရပ် (ဂတိတော်မြေ)
- ၃. အသစ်သောထွက်မြောက်ရာလမ်းတစ်ခု (ပရောဖက်ပြုချက်ပြည့်စုံခြင်း)
- ၄. မောရှေအသစ်တစ်ဦး (ပညတ်တော်ပေးသူ)
- ၅. ယောရှုအသစ်တစ်ဦး (ဟေဗြဲ ၄:၈ကိုရှု)
- ၆. ရှေ့နှင့်စပ်ဆိုင်သောနမိတ်လက္ခဏာသစ်တစ်ခု (ဟေဗြဲ၃-၄ကိုရှု)
- ၇. အသစ်သော မန္နမုန့် (ယောဇကိုရှု) ကဲ့သို့ ဖော်ပြပြီး အထူးသဖြင့် ဟေဗြဲဩဝါဒစာ၌ အခြားအရာ မြောက်များစွာ တွေ့ရှိရသည်။

အထူးဆွေးနွေးရန်ခေါင်းစဉ် ARCHÉ

ဂရိဘာသာအားဖြင့် *archē* 'ပိုင်နက်နယ်မြေ' ဟူသည် အကြောင်းအရာတစ်ခု၏ အစပြုရာ၊ မူလဇစ်မြစ်ကို ရည်ညွှန်းသည်။

- ၁. ဖန်ဆင်းခြင်းနှင့်ဆိုင်သော အစအဦး (ယောသား ၁, ၁ ယောသား ၁, ဟေဗြဲ ၁: ၁ ကို ရှု)
- ၂. ဧဝံဂေလိတရား၏ အစအဦး (မာကုသား ၁, ၁ ယောသား ၁, ဟေဗြဲ ၁: ၁ ကို ရှု)
- ၃. ရှေ့ဦးစွာကိုယ်တိုင်မြင်သော သက်သေများ (လုကာသား ၂ ကို ရှု)
- ၄. ရှေ့ဦးစွာသော နိမိတ်လက္ခဏာ (ယော ၂: ၁ ကို ရှု)
- ၅. ရှေ့ဦးစွာသော အခြေခံမူ (ဟေဗြဲ ၅: ၁ ကို ရှု)
- ၆. ဧဝံဂေလိသမ္မတတရားအပေါ် အခြေပြုသော အာမခံချက် အစအဦး (၃: ၁၄ ကို ရှု)
- ၇. မူလအရင်းအမြစ် (ကောလောသဲ ၁: ၁၈, ဗျာဒိတ် ၃: ၁၄ ကို ရှု)

'အုပ်စိုးခြင်း' သို့မဟုတ် 'အခွင့်အာဏာ' အသုံးအနှုံး၌ လည်း အသုံးပြုသည်။

- ၁. အုပ်ချုပ်မင်းလုပ်သော အစိုးရအဖွဲ့အစည်း၊
 - က. လုကာ ၁၂: ၁၁
 - ခ. လုကာ ၂၀: ၂၀
 - ဂ. ရောမာ ၃: ၃, တီတု ၃: ၁
- ၂. ကောင်းကင်တမန်များ၏ အခွင့်အာဏာ
 - က. ရောမာ ၈: ၃၈
 - ခ. ၁ ကော ၁၅: ၂၄
 - ဂ. ဧဖက် ၁: ၂၁, ၃: ၁၀, ၆: ၁၂
 - ဃ. ကောလောသဲ ၁: ၁၆, ၂: ၁၀, ၁၅
 - င. ယုဒ ၃: ၆

အချို့မှားယွင်းသော ဆရာများက ကောင်းကင်မြေကြီး အခွင့်အာဏာအား လုံးကို ရှုံ့ချသေးသိမ် စေသည်။ စည်းမရှိ၊ ဘောင်မရှိသူများဖြစ်ရာ ၎င်းတို့အတွက် ဆန္ဒသဘောနှင့် ဘုရား၊ ကောင်းကင်တမန်၊ အစိုးရအဖွဲ့အစည်းနှင့် အသင်းတော်ဦးဆောင်သူများ ရှေ့၌ အစဉ်နေရာယူလေ့ရှိသည်။

☐ **“၌/ရို၏”** ဤလုပ်ဆောင်နေဆဲ အချိန်ကာလ ပြသည့်အရာသည် အတိတ်ကာလကတည်းက တည်ရှိခဲ့၍ ဆက်လက်ဖြစ်တည်နေဆဲအခြေအနေကို ရည်ညွှန်းသည် (၁, ၂, ၄, ၁၀ ကို ရှု) ဤအချိန်ကာလပြသည့် စကားလုံးသည် *logos* (နှုတ်ကပတ်တော်) ၏ ရှေ့မဆွကာလကပင် တည်ရှိမှုကို ဖော်ပြရာ၌ သုံးပြုသည်။ (၈: ၅၇-၅၈, ၁၇: ၅-၂၄, ၂ ကော ၈: ၉, ကောလောသဲ ၁: ၁၇, ဟေဗြဲ ၁: ၅-၇ ကို ရှု) အခဏ်း ငယ် ၃, ၆, နှင့် ၁၄ တွင် ဖော်ပြသော အချိန်ကာလပြပုဒ် များနှင့် ခြားနားမှု ရှိသည်။

☐ **“နှုတ်ကပတ်တော်”** ဂရိဘာသာစကား၌ 'လော့ဂျစ်' သည် စကားလုံးတစ်လုံး သက်သက်မျှသာမဟုတ်ဘဲ သတင်း စကားတစ်ခုကို ရည်ညွှန်းသည်။ ဤကျမ်းချက်သည် ဂရိဘာသာစကား၌ လောကအကြောင်းအရာကို ၎င်း၊ ဟေဗြဲ ဘာသာစကား၌ 'ဉာဏ်ပညာ' အရာ၌ ၎င်း၊ ခေါင်းစည်းအဖြစ် အသုံးပြုကြသည်။ ရှင်ယောဟန်ကမူ ဤအသုံးအနှုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုဂ္ဂိုလ်နှင့် သတင်းစကားအဖြစ် အခိုင်အမာ ရွေးချယ် အသုံးပြုထားသည်။ ကျမ်းညွှန်းအဆက် 'ဂ' ကို ကြည့်ပါ။

▣ ‘ဘုရားသခင်နှင့်အတူ’ □ ‘နှင့်အတူ’ ဟူသည် မျက်နှာချင်းဆိုင် အနေအထားတစ်ခုအဖြစ် ဖွင့်ဆိုနိုင်သည်။ ရင်းနှီး ကျွမ်းဝင် သည် မိတ်သဟာယအနေအထားဖြစ်သည်။ ၎င်းသည် တဆူတည်းသောဘုရားနှင့် သုံးပါးတဆူခံယူမှု၌ လည်း ဖော်ပြထင်ရှားစေသည်။ (အထူးဆွေးနွေးရန်ခေါင်းစဉ် ‘သုံးပါးတဆူ’ ၁၄:၂၆) မေ့သစ်ကျမ်းတွင် ယေရှုသည် ခမည်းတော်ဘုရားနှင့် သီးခြားစီကဲ့သို့ ဖြစ်သော်လည်း ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်ကြောင်း အခိုင်အမာ ရည်ညွှန်းသည်။

▣ ‘နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏’ လုပ်ဆောင်၊ ဖြစ်တည်ဆဲအချိန်ကာလကို ထပ်မံသုံးနှုန်း ထားသည်။ (Imperfect tense)။ Theos (ဘုရားသခင်) ၌ Article ကို အသုံးမပြုထားပဲ၊ ဂရိကျမ်း၌ Theos ကို အထူးပြုသည့် အနေဖြင့် ဝါကျ၏ ရှေ့ဆုံး၌ ဖော်ပြသည်။ ဤကျမ်းချက်နှင့် အခင်းငယ် (၁၈) သည် ရှေ့မဆွဲမတင် တည်ရှိသလော! လော့ဂျစ်၏ လုံးလုံးလျားလျား ဘုရားဖြစ်ခြင်းကို အခိုင်အမာ ဖော်ပြသည် (၅:၁၈, ၈:၅၈, ၁၀:၃၀, ၁၄:၉, ၁၇:၁၁, ၂၀:၂၈, ရောမဇ:၅, ဟေဗြဲ:၈, ၂ပေး:၁)။ ယေရှုသည် လူသားဧကန်ဖြစ်သည်နည်းတူ၊ ဘုရားဧကန်အမှန်ဖြစ်သည် (၁ယော:၄:၁-၃)။ သားတော်သည် ခမည်းတော်မဟုတ် ခမည်းတော်ဘုရားနှင့် တလုံးတဝတည်းဖြစ်တော်မူ၏။

မေ့သစ်ကျမ်းသည် နာဇရက်မြို့သား ယေရှုအား ဘုရားဧကန်ဖြစ်ကြောင်း အခိုင်အမာ ရည်ညွှန်း သကဲ့သို့ ခမည်းတော် ဘုရား၏ မတူညီသောပုဂ္ဂိုလ် ဖြစ်ခြင်းကို ထိန်းသိမ်းကာကွယ်မှု ရှိသည်။ သီးခြားဖြစ်တည်မှုကို ယော ၁:၂၁၄, ၁၈, ၅:၁၉ ၂၃, ၈:၂၈, ၁၀:၂၅, ၂၉, ၁၄:၁၁, ၁၂, ၁၃, ၁၆ တွင် အထူးဖော်ပြစဉ်တွင် ပင်တဆူတည်းသောဘုရားဖြစ်ကြောင်းကိုလည်း ယော ၁:၁, ၅:၁၈, ၁၀:၃၀, ၁၄, ၃၈, ၁၄:၉-၁၀ နှင့် ၂၀:၂၈ တွင် အထူးအလေးထားဖော်ပြပြန်သည်။

၁:၂- အခင်းငယ် ၁ ကဲ့သို့ ထပ်မံယှဉ်တွဲ ဖော်ပြရာ၌ ၆-၅ B.C ၌ မွေးဖွားခဲ့သည် ယေရှုသည် တဆူဘုရားဖြစ်ကြောင်း၊ ခမည်းတော်ဘုရားနှင့် ထာဝရတည်ရှိစိုးစံ၍ ဘုရားဧကန်ဖြစ်ကြောင်း သမ္မတရားက အလင်းပေးသည်။

၁:၃- ‘ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏’ နှုတ်ကပတ်တော် (လော့ဂျစ်) ကို မျက်မြင် ရသောအရာ၊ မျက်မြင်ရသော အရာနှစ်ခုလုံးအား ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ယုံစား တွေ့ရ ပြန်သည်။ (၁:၁၀, ၁ကော:၈:၆, ကောလောသဲ:၁:၁၆, ဟေဗြဲ:၂)။ ဆာလံ ၁၀၄:၂၄ နှင့် သုတ္တံ:၃:၁၉ , ၈:၁၂-၂၃ ရှိ ‘ဥာဏ်ပညာ’ အခင်းကဏ္ဍနှင့် စပ်ဆိုင်သည့် အရာနှင့် တူညီမှုရှိသည် (ဟေဗြဲဘာသာ၌ ဥာဏ်ပညာ ဣတိလိင်, Feminine gender ဖြင့် သုံးနှုန်းသည်။)

▣ ‘ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစ်စုံတစ်ခုမျှ မရှိ’ Gnostic တို့၏ မှားယွင်းသော ခံယူချက် ဖြစ်သော ထာဝရ ကာလတည်ရှိသည့် မြင့်သောနတ်ဘုရား၊ နိမ့်သောနတ်ဘုရားအယူကို မှန်ကန်မရှိကြောင်း ချေပသည်။ (ကျမ်းညွှန်းအဆက် ဃ ကိုကြည့်ပါ)

၁:၄- ‘ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏’ ‘အသက်’ သည် သားတော် (နှုတ်ကပတ်တော်) မှ ဖြစ်တည်ကြောင်း အလေးပေး ဖော်ပြသည်။ ရှင်ယောဟန်က Z0၆ ဟူသော အသုံးအနှုန်းကို ရှင်ပြန်ထမြောက်သော အသက်၊ ထာဝရအသက်၊ ဘုရားသခင်၏ အသက်ကို ဖော်ပြခြင်း၌ သုံးနှုန်းသည်။ (၃:၁၅, ၃၆, ၄:၁၄, ၃၆, ၅:၂၄, ၂၆, ၂၉, ၃၉, ၄၀, ၆:၂၇, ၃၃, ၃၅, ၄၀, ၄၇, ၄၈, ၅၁, ၅၃, ၅၄, ၆၃, ၆၅-စသည်ဖြင့်..) အခြားဂရိအသုံးအနှုန်းဖြစ်သော Bios (အသက်) ကို မြေကြီးနှင့် စပ်ဆိုင်သော အသက်၌ သီးခြား သုံးနှုန်းသည်။ (၁ယော:၂:၁၆ ကိုရှု)

▣ ‘ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏’ ရှင်ယောဟန်က အလင်းဟူသော အသုံးအနှုန်းကို သမ္မတရားနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၌ အများဆုံးအသုံးပြုသည်။ (ယော:၃:၁၉, ၈:၁၂, ၉:၅, ၁၂:၄၆)။ အလင်းသည် လူသား အားလုံးအတွက် ဖြစ်ကြောင်း သတိရစရာရှိသည်။ (ဆာလံ:၃၆:၅-၉ အား သွယ်ဝိုက်ညွှန်းဆိုဟန်ရှိသည်။) အလင်းနှင့် အမှောင်ဝေါဟာရကို Dead sea scroll ၌ ခေါင်းစဉ်အဖြစ် အများဆုံးအသုံးပြုထားသည်။ ယောဟန် ကိုယ်တိုင်က အသုံးအနှုန်းနှင့် အမျိုးအစားကွာဟမှုကို မကြာခဏ ဖွင့်ဆိုသည်။

၁:၅- ‘ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ’ ပစ္စုပ္ပန်ကာလ (Presentence) ကို ပြသဖြင့် လုပ်ဆောင်နေဆဲအရာကို ဆိုလိုသည်။ ယေရှုသည် အစဉ်တည်ရှိနေသူဖြစ်ပြီး ယခုမှာ ဤလောက၌ ထင်ရှားစွာ ဖော်ပြခဲ့ပြီ ဖြစ်သည်။ (၈:၁၂, ၉:၅, ၁၂:၄၆ ကိုရှု)။ မစ္စဟောင်းကာလ၌ ရုပ်လုံးအကောင်အထည်၊ သို့မဟုတ် လူတိုင်းကဲ့သို့ ဘုရား၏ ဘုန်းထင်ရှားပြခြင်းအရာ၌ ‘ထာဝရဘုရား၏ ကောင်းကင်တမန်’ ဟု မကြာခဏ သုံးနှုန်း သည်။ (ကမ္ဘာဦး ၁၆:၇, ၁၃, ၂၂:၁၁-၁၅, ၃၁:၁၁, ၁၃, ၄၈:၁၅-၁၆, ထွက်မြောက်ရာ ၃:၂, ၄, ၁၃:၂၁, ၁၄:၁၉

တရားသူကြီး ၂:၁, ၆:၂၂-၂၃, ၁၃:၃-၂၂, ဇာခရိ ၃:၁-၂) ဤအရာ၌ လူ့ဇာတိ ခံယူသော ‘နှုတ်ကပတ်တော်’ ‘လော့ဂျစ်’ ၏ရှေ့မဆွကပင် တည်ရှိမှုအဖြစ်အချို့ကအခိုင်အမာ လက်ခံသည်။

အထူးဆွေးနွေးရန်ခေါင်းစဉ်- ‘ထာဝရဘုရား၏ ကောင်းကင်တမန်’

ဓမ္မဟောင်း ကာလ၌ ထာဝရဘုရားကိုယ်တော်တိုင် ခန္ဓာအားဖြင့်ထင်ရှားခဲ့မှုကို ရှင်းလင်းစွာ ဖော်ပြ သည်။ မေးစရာရှိသည်မှာ သုံးပါးတဆူကဏ္ဍ၌ ဘယ်ကဏ္ဍအားဖြင့် ထင်ရှားပြသနည်း ဟူ၍ ဖြစ်သည်။ ခမည်းတော်ဘုရား(YHWH) နှင့်သန့်ရှင်း သောဝိညာဉ်တော်ဘုရားသည် မျက်စိဖြင့်မမြင်နိုင်သည် ဖြစ်လျှင် ယခုလိုလူသားကဲ့သို့ ထင်ရှားပြခြင်း သည် မေရှိယ၏ လူ့ဇာတိယူခြင်း ရှေ့ပြေးအဖြစ် ခံယူဟန် ရှိသည်။ အောက်ဖော်ပြပါအချက်များအားဖြင့် သုံးပါးတဆူ ဖြစ်ခြင်း ၏ သက်သေကိုဤကဏ္ဍမှရှင်းလင်းတင်ပြထားသည်။

၁. ကောင်းကင်တမန်တဦးကဲ့သို့ဖြစ်သောထာဝရဘုရား၏ကောင်းကင်တမန်၊

- က. ကမ္ဘာဦး ၂၄:၇, ၄၀
- ခ. ထွက်မြောက်ရာ ၂၃:၂၀-၂၃, ၃၂, ၃၄
- ဂ. တောလည်ရာ ၂၂:၂၂
- ဃ. တရားသူကြီး ၅:၂၃
- င. ၂ရာ ၂၄:၁၆
- စ. ၁ရာချုပ် ၂၁:၁၅-၃၀
- ဆ. ဇာခရိ ၁:၁၂-၁၃

၂. သုံးပါးတဆူကဏ္ဍထာဝရဘုရား၏ကောင်းကင်တမန်

- က. ကမ္ဘာဦး ၁၆:၇-၁၃, ၁၈:၁, ၁၉:၁, ၂၂:၁၁-၁၅, ၃၁:၁၁, ၁၃, ၄၈:၁၅-၁၆
- ခ. ထွက်မြောက်ရာ ၃:၂, ၄, ၁၄:၁၉(၁၃:၂၁)
- ဂ. တရားသူကြီး ၂:၁၅, ၆:၂၂-၂၄, ၁၃:၃-၂၃
- ဃ. ဟောရှေ ၁၂:၃-၄
- င. ဇာခရိ ၃:၁-၅

● **NASB,NKJV** - ‘မောင်မိုက်သည်နားလည်သိကျွမ်းခြင်းမရှိ’

NRSV - ‘မောင်မိုက်သည် အောင်နိုင်ခြင်းမရှိ’

TEV - ‘မောင်မိုက်သည်ဘယ်သောခါမျှမပယ်ရှား’

NJB - ‘မောင်မိုက်သည်အစိုးရနိုင်ခြင်းမရှိ’

မူရင်းအသုံးအနှုံး၌ (Katalambanō) သည်တစ်စုံတစ်ခုကို မိမိရရဆပ်ကိုင်ထားခြင်း, လက်ဆုပ်လက်ကိုင်ပြုခြင်း ဖြစ်သည်။ ထို့ကြောင့်-(၁)အောင်နိုင်ခြင်းအလိုရှိ၎င်း၊ လက်ဆုပ်လက်ကိုင်ပြုခြင်း (မသံ၁၆:၁၈ကိုရှု) သို့မဟုတ် (၂)နားလည်သိကျွမ်းခြင်း အလိုရှိ၎င်း၊ လက်ဆုပ်လက်ကိုင်ပြုခြင်း ဟုလည်းဆိုလိုနိုင်သည်။ ယောဟန်ကဏ္ဍအဓိပ္ပါယ်နှစ်မျိုးလုံးအား ထည့်သွင်းရည်ညွှန်း ပုံရသည်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌ ဤသို့အသုံးအနှုံးနှစ်မျိုး ထပ်သုံးထားခြင်းမျိုး တွေ့ရသည်။ (ဥပမာဒုတိယမွေးခြင်းသို့မဟုတ်အထက်အရပ်မှမွေးခြင်း၊၃:၃နှင့်လေသို့မဟုတ်ဝိညာဉ်တော်၃:၈)

ကြိယာဖြစ်သည့်(Katalambanō) ကို ရှင်ယောဟန် စာရေးသားချက်၌ နှစ်ကြိမ်သာ တွေ့ရသည်။ (ထိုအသုံးအနှုံးပါဝင်သည့်စား၊ ၄သည် မူရင်းမဟုတ်ပေ) ဝး၅၅ မှောင်မိုက်သည် မခံမယူ(နားမလည်၊မအောင်မြင်)နှင့် ၁၂:၃၅တွင်(ယေရှု/ဧဝံဂေလီ) အားလက်မခံခြင်းပယ်မှုသည် မှောင်မိုက်က အောင်နိုင်အစိုးရလိမ့်မည်ဟု တွေ့ရသည်။ ငြင်းပယ်ခြင်းရလဒ် အနေဖြင့်ရှုတ်ထွေးခြင်း ရလဒ်သာ ကျန်ရစ်၍ လက်ခံခြင်းရလဒ် နောက်၌ ကိုးကွယ်ခြင်းကိုတွေ့ရသည်။

လူသား၏ ပကတိအခြေအနေကို Manfred T.Brauch m. ‘Abusing Scripture’ စာမျက်နှာ၃၁၅တွင်ဖော်ပြသည်မှာ

၁. ပျောက်ဆုံးနေခြင်း၊ လူကာ၁၅
၂. မှောင်မိုက်ဖုံးလွှမ်းနေခြင်း၊ ယောဝး၅
၃. ရန်သူဖြစ်ခြင်း၊ ရောမ ၅:၁၀
၄. အဆက်ပြတ်ကွဲကွာခြင်း၊ ဧဖက် ၂:၁၅-၁၇
၅. ဘုရားတရားမဲ့ခြင်း၊ ရောမား၁၈
၆. ဘုရားသခင်၏ အသက်နှင့်ကွာရှင်းခြင်း ဧဖက် ၄:၁၇-၁၈
၇. လူသား၏ အပြစ်နှင့်ဆက်စပ်၍-အကောင်းဆုံးအခြေကိုရောမား၁၈-၃:၂၃တွင်တွေ့ရသည်။

ကျမ်းချက်-၁:၆-၈
 ‘ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင် စေလွှတ်တော်မူ၏။ ထိုသူကိုလူအပေါင်းတို့သည်အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည် အကြောင်းထိုသူသည်သက်သေခံဖြစ်၍ အလင်းတော်၏အကြောင်းကိုသက်သေခံခြင်း ငှါလာ၏။ ထိုသူသည်အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကိုသက်သေခံခြင်းငှါသာလာ၏။

၁:၆-၈ ဤအခန်းငယ်များနှင့် အခန်းငယ်၁၅သည် ယေရှု၏ဗဟိုဇံနှင့် စပ်ဆိုင်၍ ယောဟန်၏ သက်သေကို သီးခြား ဖော်ပြချက် (Parenthetical)ဝါကျစု ဖြစ်သည်။ ထိုသူသည်ဓမ္မဟောင်းကာလ၏ နောက်ဆုံးပရောဖက်ဖြစ်သည်။ ဤကျမ်းပိုဒ်အား လင်္ကာစု (Poetry or Prose) အဖြစ်ထည့်သွင်းရန်ခက်ခဲရာ ကျမ်းတတ်များအကြား များစွာအငြင်းပွားမှု ရှိလေသည်။

ဗဟိုဇံဆရာယောဟန်သည်ဓမ္မဟောင်းကာလအတွက် နောက်ဆုံးပရောဖက်ဖြစ်သည်။ (၄င်း၏သတင်းစကားနှင့်ရှုထောင့်အမြင်အရ) ၄င်းသည် မာလခိ ၃:၁နှင့် ၄:၅တွင် ကြိုတင်ဖော်ပြသော ရှေ့ပြေးစေလွှတ်ခံရသူဖြစ်သည်။ အစောပိုင်း၌ ဗဟိုဇံဆရာယောဟန် နှင့်စပ်ဆိုင်၍ကောက်ချက်ချသူများရှိရာတမန်တော်ရှင်ယောဟန်ကဤအခန်းငယ်၆ကိုထည့်သွင်းခဲ့ဟန်ရှိသည်။(လူကာ၃:၁၅,တမန် ၁၈:၂၅,၁၉:၃)။ ရှင်ယောဟန်၏ရေးသားမှုက အခြားခရစ်ဝင်ကျမ်းများထက် နောက်ကျရာ အထက်ပါပြသနာကြီးထွား လာမှုကို ကိုယ်တိုင် ကြုံတွေ့မြင်ခဲ့ပေလိမ့်မည်။

မှတ်သားစရာရှိသည်မှာ ခရစ်တော်အားရည်ညွှန်းဖော်ပြရာ၌‘ဆက်လက်တည်ရှိလုပ်ဆောင်ဆဲကာလပြ’(Imperfect tense)ဖြင့် ဖော်ပြသော်လည်း ယောဟန်ကိုမူပြီးစီးသည့်ကာလပြ(Perfect tense)ဖြင့်ဖော်ပြသည်။ (သမိုင်းကြောင်းအဖြစ်အပျက်တခုသည် အကြောင်းတခုဖြင့်အဆုံးသတ်သွားခြင်း) ယေရှုမှာမူထာဝရအစဉ်အမြဲတည်ရှိတော်မူသည်။

၁:၇-‘ထိုသူကိုလူအပေါင်းတို့သည်အမှီပြု၍ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း’-ရည်ရွယ်ချက်ကို ဖော်ပြနေသည့်ဝါကျစု တစ်ခုဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်သည် အခြားသောခရစ်ဝင်ကျမ်း အားလုံးနည်းတူ ဧဝံဂေလီနှင့်စပ်ဆိုင်သော စာစောင် ဖြစ်သည်။ ဤလောက၏အလင်း ဖြစ်သော ခရစ်တော်အား ယုံကြည်သက်ဝင်သူအတွက် ကယ်တင်ခြင်းကို အံ့ဩဝမ်းမြောက်ဖွယ် ကမ်းလှမ်း နေမှုပင်ဖြစ်သည်။ (၁၂, ၃:၁၆, ၄:၄၂, ၂၀:၃၁, ၁တီ ၂:၄, တီတု ၂:၁၁, ၂ပေ ၃:၉, ၁ယော ၂:၁, ၄:၁၄)

၁:၇,၁၂-‘ယုံကြည်ခြင်း’-ဤကြိယာအသုံးအနှုံးကို ရှင်ယောဟန်၏အခြားစာစောင်များအပါအဝင်, ခရစ်ဝင်ကျမ်း၌ပင်၂၄ကြိမ်နှင့် အားလုံး ၄၈ကြိမ် သုံးနှုံးထားသည်ကို တွေ့ရသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ နာမ်(Noun) ကိုတခါမှသုံးပဲ ကြိယာကိုသာတွင်တွင် အသုံးပြုသည်။ ယုံကြည်ခြင်းဟူသည် ဉာဏ်ပညာအပေါ် အခြေပြုသည့်အရာ (သို့မဟုတ်) စိတ်အာရုံခံစားမှု၏ တုန့်ပြန်မှုသက်သက်မျိုး မဟုတ်ပဲအခြေခံအားဖြင့် ကိုယ်ပိုင်ဆုံးဖြတ်၊ တုန့်ပြန်မှုတစ်ခုဖြစ်သည်။ဤဂရိ အသုံးအနှုံးကို အင်္ဂလိပ်အသုံးအနှုံး(၃)မျိုးဖြင့် တွေ့ရရာ ယုံကြည်(Believe) ယုံကြည်စိတ်ချ(Trust)နှင့် ယုံကြည်သက်ဝင်(Faith)

ဟူ၍ ဖြစ်သည်။ တနည်းအားဖြင့် “ထိုသူကိုလက်ခံခြင်း”(၁၁,၁၂)ဖြစ်သည်။ ကယ်တင်ခြင်းဟူသည် ဘုရားသခင်ကျေးဇူးတော်အားဖြင့် အခမဲ့ဖြစ်ပြီး၊ ခရစ်တော်အားဖြင့်ပြီးစီးစေသောအမှုဖြစ်သော်လည်း လူ့ဘက်ကလက်ခံဘို့ရန်လိုအပ်သည်။ ကယ်တင်ခြင်းဟူသည် ပေးထားသောအခွင့်အလမ်းနှင့် မိမိဘက်ကတာဝန်ရှိမှုအကြား ပဋိညာဉ်တစ်ရပ်ဖြစ်သည်။

အထူးဆွေးနွေးရန်ခေါင်းစဉ်- ‘ယုံကြည်သက်ဝင်ခြင်း၊ယုံကြည်ခြင်း၊ယုံကြည်စိတ်ချခြင်း’ [Pistis (နာမ်),Pisteuō(ကြိယာ) Pistos (နာမဝိသေသန)]

က. ဤအချက်သည် သမ္မာတရား၌အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်။ (ဟောပြောသံ-၆ကိုရှု)သခင်ယေရှု၏အစောပိုင်း ဟောကြားချက်၏အကြောင်းအရာလည်းဖြစ်သည်။(မာကုဒ်:၁၅ကိုရှု) ထိုပဋိညာဉ်သစ်နှင့်စပ်ဆိုင်၍ လိုအပ်ချက်နှစ်ရပ် အနည်းဆုံး ရှိရာ နောင်တနှင့်ယုံကြည်ခြင်းပင်ဖြစ်သည်။ (မာကုဒ်:၁၅,တမန်နု:၁၆-၁၉,၂၀:၂၁)

- ခ. ဝေါဟာရဇစ်မြစ်အားဖော်ပြချက်၊
 - ၁. ဓမ္မဟောင်း၌ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ဘုရား၏သဘာဝဖြစ်သည်။ သမ္မာတရားသို့မဟုတ် ယုံကြည်စိတ်ချရခြင်းတို့ကို ဖော်ပြခြင်း၌သုံးနှုံးသည်။
 - ၂. ဟောပြောအသုံးအနှုံး (emur emunah) အဓိပ္ပါယ်များ ‘သေချာစေခြင်း, တည်ငြိမ်စေခြင်း’ဖြစ်သည်။ ယုံကြည်ခြင်းဟုဆိုရာ ၌ ထို ပုဂ္ဂိုလ်တော်မြတ် အား စိတ်နှလုံးထဲမှ သဘော တူညီမှု (သမ္မာတရားကို တည်စေ), ဖြောင့်မတ်သော အသက်ရှင် ခြင်း (အသက်တာ) နှင့် အခြေခံကျသော ဆက်သွယ်မှု(ပုဂ္ဂိုလ်တော်မြတ်အားလက်ခံခြင်း)နှင့် ကိုယ်ပိုင်ဆုံးဖြတ်, ဝန်ခံ အပ် နှံ မှု(ဆုံးဖြတ်ချက်)တို့ဖြစ်သည်။

ဂ. ဓမ္မဟောင်းအသုံးအနှုံး၊
 အာဗြဟံ၏ယုံကြည်ခြင်းကိုအနက်ဖွင့်သော်၎င်း၏ယုံကြည်ခြင်းသည်အနာဂါတ်၌ကြွလာမည့်မေရှိယကိုမဟုတ်ဘဲဘုရားသခင် ၏ ဂတိတော်ဖြစ်သော သားယောကျာ်းကိုရပြီး လူမျိုးကြီးဖြစ်စေမည် ဟူသောအချက် ပေါ်တွင်တည်သည်။ (ကမ္ဘာဦး:၁၂, ၁၅:၂-၅, ၁၇:၄-၈, ၁၈:၁၄) အာဗြဟံကဘုရား၏ဂတိတော်ကို “ယုံကြည်စိတ်ချခြင်း”ဖြင့်တုန့်ပြန်ခဲ့သည်။ ဘုရား၏ဂတိတော်နှင့် စပ်လျဉ်းပြီး သံသယနှင့်ပြဿနာအချို့ကြောင့် ဂတိတော်ပြည့်စုံလာဘို့ရန် ဆယ့်သုံးနှစ်စောင့်ဆိုင်းခဲ့ရသည်။၎င်း၏မစုံလင်သော ယုံကြည်ခြင်း ကိုပင် ဘုရားသခင်လက်ခံတော်မူခဲ့သည်။ ဘုရားသခင်သည်အပြစ်အနာအဆာမကင်းသောလူ၏ တုန့်ပြန်မှု, ဂတိတော်ကို ယုံကြည် စိတ်ချမှု၌ မုံညှင်းစေ ပမာဏခန့်မှုသောယုံကြည်ခြင်းကိုပင် လိုလိုလားလားတုန့်ပြန် လုပ်ဆောင်ပေးသော ဘုရားဖြစ်သည်။ (မသံ:၁၇:၂၀)

ဃ. ဓမ္မသစ်အသုံးအနှုံး
 ယုံကြည်ခြင်း ဟူသည့် အသုံးအနှုံးသည် ဂရိအသုံးအနှုံး (Pisteuō)မှဖြစ်ပြီး ယုံကြည်ခြင်း၊ ယုံကြည်သက်ဝင်ခြင်း သို့မဟုတ် ယုံကြည် စိတ်ချခြင်း ဟုလည်း ပြန်ဆိုနိုင်သည်။ ဥပမာအားဖြင့် နာမ်အသုံးအနှုံးသည် ရှင်ယောဟန် ခရစ်ဝင်၌ မတွေ့ရ သော်လည်း ကြိယာ အနေဖြင့် မကြာခဏအသုံးပြုသည်။ ယော၂:၂၃-၂၅၌ နာဇရက်မြို့သားယေရှုအား မေရှိယအဖြစ်လူထု၏ ဝန်ခံမှုတွင်စစ်မှန် သေချာမှု မရှိပေ။ အခြားဥပမာအားဖြင့် အပေါ်ယံကြောယုံကြည်ခြင်း သက်သက်မျှသာဖြစ်သော အသုံးအနှုံးကို ယော၈:၃၁-၅၉နှင့် တမန်တော် ၈:၁၃, ၁၈, ၂၄တို့တွင်တွေ့ရသည်။ သမ္မာတရားနှင့်ညီညွတ်သည့်ယုံကြည်ခြင်းသည် ဆိုခဲ့ပြီးသောအရာ တို့ထက်ပိုသည်။ တပည့်တော်ဖြစ်ခြင်းအဆင့်က နောက်ဆက်တွဲလိုက်လာသည်။ (မသံ:၁၃:၂၀-၂၂,၃၁-၃၂)

- င. နေရာပြပုဒ်(Preposition)အသုံးပြုခြင်း
 - ၁. eis ၏ဆိုလိုရင်းမှာ-ကို(into)ဟု အဓိပ္ပါယ်ရသည်။ ယေရှုအား ယုံကြည်သူများ၏ ယုံကြည်ကိုးစား သက်ဝင်မှုကို အထူး ဖော်ပြရာသီးသီးသန့်သန့်အသုံးပြုသည်။
 - က. ကိုယ်တော်ကို(ယော:၁၂, ၂:၂၃, ၃:၁၈, ၁ယော၅:၁၃)
 - ခ. သားတော်ကို(ယော၂:၁၁, ၃:၁၅-၁၈, ၄:၃၉, ၆:၄၀, ၇:၅, ၃၁, ၃၉, ၄၈, ၈:၃၀, ၉:၃၆, ၁၀:၄၂, ၁၁:၄၅, ၄၈, ၁၂:၃၇, ၄၂ မသံ ၁၈:၆, တမန်တော် ၁၀:၄၃, ဖိလိပို့ ၁:၂၉, ၁ပေး:၈)
 - ဂ. ငါ့ကို (ယော၆:၃၅, ၇:၃၈, ၁၁:၂၅-၂၆, ၁၂:၄၄-၄၆, ၁၄:၁, ၁၂, ၁၆:၉, ၁၇:၂၀)
 - ဃ. သားတော်ကို (ယော ၃:၃၆, ၉:၃၅, ၁ယော ၅:၁၀)

- င. ယေရှုကို(ယော ၁၂:၁၁, တမန်တော် ၁၉:၄, ဂလာတီ ၂:၁၆)
- စ. အလင်းကို(ယော ၁၂:၃၆)
- ဆ. ဘုရားသခင်ကို(ယော ၁၄:၁)
- ၂. en သည် ယောဇး၁၅, မာကုဒး၁၅, တမန်တော်၅:၁၄တွင် ဖော်ပြသည့်အတိုင်း‘၌’ (in)ဟုဆိုလိုသည်။
- ၃. epi သည်မသဲ၂၇:၄၂, တမန်တော်၉:၄၂, ၁၁:၁၇, ၁၆:၃၁, ၂၂:၁၉, ရောမ၄:၅, ၂၄:၉, ၃၃, ၁၀:၁၁, ၁၀:၁၆, ၁ပေး၆တွင် ဖော်ပြသည့်အတိုင်း‘ကို’ (in or upon)ဟု ဆိုလိုသည်။
- ၄. နေရာပြပုဒ်မဟုတ်ပဲ သွယ်ဝိုက်အသုံးအနှုံးကိုလည်း ဂလာတီ၃:၆, တမန်တော်၁၈:၈, ၂၇:၂၅, ၁ယော ၃:၂၃, ၅:၁၀တွင်တွေ့ရသည်။
- ၅. hoti သည်မည်သူမည်ဝါဖြစ်ကြောင်းယုံကြည်ခြင်းကိုဆိုလိုသည်။
 - ၁)ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း(ယော ၆:၆၉)
 - ၂)ယေရှုသည် ဤမည်သောသူဖြစ်ကြောင်း(ယော ၈:၂၄)
 - ၃)ခမည်းတော်သည် ယေရှု၌ရှိ၍, ယေရှုသည်ခမည်းတော်၌ရှိကြောင်း(ယော ၁၀:၃၈)
 - ၄)ယေရှုသည် မေရိယဖြစ်ကြောင်း(ယော ၁၁:၂၇, ၂၀:၃၁)
 - ၅)ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း(ယော၁၁:၂၇, ၂၀:၃၁)
 - ၆)ယေရှုသည် ခမည်း တော်စေလွှတ်တော်မူသောသူ(ယော ၁၁:၄၂, ၁၇:၈, ၂၁)
 - ၇)ယေရှုသည် ခမည်းတော်နှင့်တစ်လုံးတစ်တည်းဖြစ်ကြောင်း(ယော ၁၄:၁၀-၁၁)
 - ၈)ယေရှုသည် ခမည်းတော်ထံမှကြွလာသူဖြစ်ကြောင်း(ယော ၁၆:၂၇, ၃၀)
 - ၉)ယေရှုက ခမည်းတော်ဘုရား၏အသုံးအနှုံး ‘ငါသည်’ အားဖြင့်သက်သေထူ(ယော ၈:၂၄, ၁၃:၁၉)
 - ၁၀)ယေရှုနှင့် အတူအသက်ရှင်မည်(ရောမ ၆:၈)
 - ၁၁)ယေရှု အသေခံပြီး ရှင်ပြန်ထမြောက်ခြင်း(၁သက် ၄:၁၄)

၁:၈- တမန်တော်ယောဟန်သည် အခြားခရစ်ဝင်ကျမ်းရေးသူများထက် များစွာနောက်ကျမှရေးသည့်အတိုင်း ဗတ္တိဇံဆရာယောဟန်၏တပည့်များအကြား- ယေရှုနှင့်စပ်ဆိုင်သောအရာကို မကြားသေးခြင်း၊ သို့မဟုတ်-လက်မခံသည့်ပြဿနာများစွာ ကြီးထွားလာခြင်းကို သိထားသောကြောင့်ဤသို့ရေးခဲ့ဟန်ရှိသည်။ (တမန်တော် ၁၈:၂၅ - ၁၉:၇)

အထူးဆွေးနွေးရန်ခေါင်းစဉ် - ‘ယေရှုနှင့်စပ်ဆိုင်၍သက်သေများ’
 နာမ် (marturia) နှင့်၎င်း၏ကြိယာ (martureo) ‘သက်သေ’သည်ရှင်ယောဟန်ခရစ်ဝင်၌ အဓိကအကြောင်းအရာဖြစ်သည်။
 ယေရှုနှင့်စပ်ဆိုင်သောသက်သေများစွာရှိရာ

- ၁. ဗတ္တိဇံဆရာယောဟန် (ယော၁:၇, ၈, ၁၅ ၃:၂၆, ၂၈, ၅:၃၃)
- ၂. ယေရှုကိုယ်တော်တိုင် (ယော၃:၁၁, ၅:၃၁, ၈:၁၃-၁၄)
- ၃. ရှုမာရီအမျိုးသမီး (ယော၄:၃၉)
- ၄. ခမည်းတော်ဘုရား (ယော၅:၃၂, ၃၄, ၃၇, ၈:၁၈, ၁ယော၅:၉)
- ၅. ကျမ်းစာ (ယော၅:၃၉)
- ၆. လာရေရှင်ပြန်ထမြောက်ခြင်း၌ လူအုပ်ကြီး (ယော၁၂:၃၇)
- ၇. ဝိညာဉ်တော် (ယော၁၅:၂၆-၂၇, ၁ယော၅:၁၀-၁၁)
- ၈. တမန်တော်များ (ယော၁၅:၂၇, ၁၉:၃၅, ၁ယော၁:၂, ၄:၁၄)
- ၉. စာရေးသူကိုယ်တိုင် (ယော၂၁:၂၄)

ကျမ်းချက်-၁:၉-၁၃

‘ဟုတ်မှန်သောအလင်းမူကား ဤလောကသို့ ကြွလာလျက်၊ ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကို ပေးသောသူဖြစ်သတည်း။ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်းဖန်ဆင်းတော်မူပြီ။ သို့သော် လည်း ဤလောကသည်ထိုသူကိုမသိ။ သူသည်မိမိဒေသ အရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည်သူ့ကို လက်မခံပဲနေကြ၏။ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရား သခင်၏သား ဖြစ်ရသော အခွင့် ကိုပေးတော်မူ၏။ထိုသားတို့မူကားလူမျိုးနှင့်စပ်ဆိုင်၍ဘွားသောသားမဟုတ်၊ မေထုံ သံဝါသအားဖြင့်ဘွားသောသားမဟုတ်၊ လူ့အလိုအလျောက်ဘွားသောသားမဟုတ်၊ ဘုရားသခင်ဘွားတော်မူသော သား ဖြစ်သတည်း။

၁:၉- ‘ဟုတ်မှန်သောအလင်း’ ဟုတ်မှန်သည်ဟုဆိုရာ၌ မမှားသောအရာကိုညွှန်းဆိုခြင်းမျှသာမဟုတ်ပဲ ဧကန်စစ်မှန်ခြင်းကိုရည်ညွှန်း သည်။ ပထမရာစုအတွင်းခရစ်တော်နှင့်ပတ်သက်ပြီး အချို့၏မှားယွင်းသော ယုံကြည်လက်ခံမှုအပေါ်ထောက်ပြဟန်ရှိသည်။ ယောဟန် ၏ ရေးသားချက်၌ ဤနာမဝိသေသန အသုံးအနှုန်းကိုအများဆုံးတွေ့ရသည်။ (၄:၃၂,၃၇, ၆:၃၂, ၇:၂၈, ၁၅:၁, ၁၇:၃, ၁၉:၃၅, ၁ယော:၂: ၈, ၅:၂၀ နှင့်ဗျာဒိတ်ကျမ်းတွင် ၁၀ကြိမ်) အထူးခေါင်းစဉ်-သမ္မာတရား ၆:၅၅ နှင့် လောက ၁၄:၁၇ ကိုကြည့်ပါ။ ယေရှုသည် ဤလော က၏ အလင်းဖြစ်သည်။ (၃:၁၉, ၈:၁၂, ၉:၅, ၁၂:၄၆, ၁ယော:၅:၇, ၂:၈,၉,၁၀) ယုံကြည်သူသည် ယေရှု၏အလင်းအားတဆင့်ထင် ဟပ်အလင်းလင်းဘို့လိုသည်။ (ဖိလိပိ:၂:၁၅) လူနှင့်ကောင်းကင်တမန်တို့၏ဆန့်ကျင်ပုန်ကန်ခြင်းကြောင့်ဖြစ်လာသည့်မှောင်မိုက် ပက တီနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်သည်။

☐ ‘ဤလောကသို့ကြွလာလျက်’ ကောင်းကင်ဘုံနန်း, ဝိညာဉ်ရေးရာနယ်ပယ်မှ မျက်မြင်ရသော အကန့်အသတ်ရှိသော ဤလောကသို့ ကြွဆင်းလာခြင်းကို ရည်ညွှန်းရာ၌ ဤအသုံးအနှုန်းကို ယောဟန်က မကြာခဏသုံးသည် (၆:၁၄, ၉:၃၇, ၁၁:၂၇, ၂:၄၆, ၁၆:၂၈)။ ယေရှု၏လူ့ဇာတိခံယူခြင်းကိုဆိုလို၍ ယောဟန်၏ အဓိပ္ပါယ်နှစ်မျိုးဆောင်သည့် အသုံးအနှုန်းများထဲ

မှ တစ်စုဖြစ်သည်။ (ဥပမာ အထက်အရာနှင့်အောက်အရာ)

- ☐ NASB ‘လူအပေါင်းတို့အပေါ်အလင်းထွန်းလင်းစေ’
- NKJV ‘လူတိုင်းအား အလင်းကိုပေး’
- NRSV ‘အယောက်စီတိုင်း အပေါ်အလင်းထွန်းလင်းစေ’
- TEV ‘ခပ်သိမ်းသောလူများအပေါ် ထွန်းလင်း’
- NJB ‘အယောက်စီတိုင်းအား အလင်းကိုပေး’

ဤအပိုဒ်ကို နှစ်မျိုးနားလည်နိုင်သည်။ ပထမအချက်တွင် ဂရိယုံကြည်ခံယူမှုအရ ‘လူသားတိုင်းတွင် အတွင်း၌ဘုရား ၏အလင်း၊ ဖွင့်ပြခြင်းရှိထားသည်’ ဟုခံယူသည်။ သို့သော် ရှင်ယောဟန်ခရစ်ဝင်က မူထိုသို့မဆိုပဲ လူသားများက ထိုအလင်းကို မြင်ပြင်းသည်ဟုဆိုလိုသည်။ (၃:၁၉-၂၁)

ဒုတိယအချက်အနေဖြင့် ဤ ‘အလင်း’ဟူသောအရာသည် သဘာဝဖွင့်ပြခြင်း (ဖန်ဆင်းသောအရာများအားဖြင့်ဘုရား ကိုသိခြင်း [ဆာလံ၁၉:၁-၅, ရောမာ:၁၉-၂၀] သို့မဟုတ် ကိုယ်ကျင့်တရားနှင့်စပ်ဆိုင်သည့်အရာ [ရောမ:၂:၁၄-၁၅] ကိုမဆိုလိုပဲ- ဘုရားသခင်၏အလင်းပေးဖွင့်ပြခြင်းနှင့် ယေရှုခရစ်အားဖြင့်ရသော ကယ်တင်ခြင်း၊စစ်မှန်သောအလင်းကိုသာ ဆိုလိုသည်။

၁:၁၀- ‘ဤလောက’ - ယောဟန်က Kosmos အသုံးအနှုန်းကို သုံးမျိုးခွဲခြားသုံးနှုန်းသည်။

- ၁. လောကမြေကြီးနှင့်စပ်ဆိုင်သည့်အရာများ (၁:၁၀,၁၁, ၁:၁၉, ၁၆:၂၁, ၁၇:၅,၂၄, ၂၁:၂၅)
 - ၂. လူသားမျိုးနွယ် (၁:၁၀,၂၉, ၃:၁၆,၁၇, ၄:၄၂, ၆:၃၃, ၁၂:၁၉,၄၆,၄၇, ၁၈:၂၀)
 - ၃. လူ့အဖွဲ့အစည်းများနှင့်ဘုရားကိုဗဟိုမပြုသောလုပ်ဆောင်မှုများ (၇:၇, ၁၅:၁၈,၁၉, ၁ယော:၂:၁၅, ၃:၁,၁၃)
- ‘အထူးခေါင်းစဉ်’ ၁၄:၁၇ ကိုကြည့်ပါ။

☐ ‘ဤလောကသည်ထိုသူကိုမသိ’ အပြစ်နွဲ့ထဲ ကျဆင်းလျက်ရှိသည့် တပါးအမျိုးသားများအပါအဝင်၊ ရွေးကောက်တော်မူသော လူမျိုးတော်ကပင် ယေရှုအားကြွလာမည့် မေရှိယအဖြစ် အသိအမှတ်မပြုပေ။ “သိ” ဟူသောအသုံးအနှုန်း၌ဦးဇော့ကဖြင့်သိနား

လည်ခြင်းထက် နက်နဲသော ဆက်နွယ်မှုမိတ်သဟာယကို ညွှန်းသည်။ (ကမ္ဘာဦး-၄:၁, ယေရမိခါး၅)

အထူးဆွေးနွေးရန်ခေါင်းစဉ် - ‘သိခြင်း’ (နမူနာပုံစံအဖြစ် တရားဟောရာကျမ်းကို အများဆုံးအသုံးပြုသည်။)

ဟေဗြဲအသုံးအနှုံး၌ ‘သိခြင်း’ (BDB 393) ကို အဓိပ္ပါယ်အချို့တွေ့ရသည်။

- ၁. ကောင်း၊မကောင်းသိကျွမ်းခြင်း (ကမ္ဘာဦး၃:၂၂, တရားဟောသး၃၉, ဟေရှာယ၇:၁၄-၁၅, ယောန၄:၁၁)
- ၂. နားလည်သဘောပေါက်၍သိခြင်း (တရားဟော ၉:၂,၃,၆, ၁၈:၂၁)
- ၃. တွေ့ကြုံ၍သိခြင်း (တရားဟော၃:၁၉, ၄:၃၅, ၈:၂,၃,၅, ၁၁:၂, ၂၀:၂၀, ၃၁:၁၃, ယောရှုပု၃:၁၄)
- ၄. နှလုံးသွင်း၍သိခြင်း (တရားဟော ၄:၃၉, ၁၁:၂, ၂၉:၁၆)
- ၅. ကိုယ်တိုင်ကိုယ်ကျသိခြင်း:
 - က. လူပုဂ္ဂိုလ်- ကမ္ဘာဦး၂၉:၅, ထွက်မြောက်၁:၈, တရားဟော၂၂:၂, ၃၃:၉
 - ခ. ဘုရားတပါး တရားဟော၁၁:၂၈, ၁၃:၂,၆,၁၃, ၂၈:၆၄, ၂၉:၂၆, ၃၂:၁၇
 - ဂ. ထာဝရဘုရား (YHWH) တရားဟော ၄:၃၅,၃၉, ၇:၉, ၂၉:၆, ဟေရှာယ ၁:၃, ၅၆:၁၀-၁၁
 - ဃ. လိင်- ကမ္ဘာဦး၄:၁,၁၇,၂၅, ၂၄:၁၆, ၃၈:၂၆
- ၆. သင်ယူတတ်မြောက်၍သိခြင်း ဟေရှာယ၂၉:၁၁,၁၂ အာမုတ်၅:၁၆
- ၇. ပညာတတ်၍သိခြင်း တရားဟော၂၉:၄, သုတ္တံး၂, ၄:၁, ဟေရှာယ၂၉:၂၄
- ၈. ဘုရားသခင်ထံမှသိစေသောဉာဏ်ပညာ
 - က. မောရှေအား တရားဟော၃၄:၁၀
 - ခ. ဣသရေလလူမျိုးအား တရားဟော၃၁:၂၁,၂၇,၂၉

၁:၁၁- ‘သူသည်မိမိဒေသအရပ်သို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည်သူ့ကိုလက်မခံပဲနေကြ၏’ ‘မိမိ’ ဟူသော-အသုံးအနှုံးကို အခက်ခဲ(၁၁)၌ပင် နှစ်ကြိမ်သုံးထားသည်။ ပထမအသုံးအနှုံးမှာ နပုလိင်အများ (Neuter-plural) ဖြစ်ပြီး (၁) ဖန်ဆင်းသည့်အရာအားလုံး သို့မဟုတ် (၂) ပထဝီရေမြေအားဖြင့် ယုဒလူမျိုး သို့မဟုတ် ယေရှုလင်ဖြစ်သည်။ ဒုတိယအသုံးအနှုံးမှာ ပုလိင်အများ (Masculine plural) ဖြစ်ရာ ယုဒလူမျိုးကိုရည်ညွှန်းသည်။

၁:၁၂- ‘ထိုသူ့ကိုလက်ခံသမျှသော’ ကယ်တင်ခြင်းနှင့်ပတ်သက်၍ လူ့အပိုင်းကိုဖော်ပြသည်။ (၁:၁၆)၊ ခရစ်တော်အားဖြင့်ကျေးဇူးပြုသော ဘုရားသခင်၏ကမ်းလှမ်းမှုကို လူ၏တုန့်ပြန်ခြင်းဖြစ်သည်။ (၃:၁၆, ရောမ၃:၂၄, ၄:၄-၅, ၆:၂၃, ၁၀:၉-၁၃, ဇေက်၂:၈,၉) ဘုရားသခင်သည် အကြီးမြတ်ဆုံးသောဘုရားဖြစ်သော်လည်း ကျရှုံးသောလူသားမျိုးနွယ်နှင့်ပြုသော ပဋိညာဉ်၌ ဘုရားကပင်အစပြုထားသည်။ ကျရှုံးသော လူသားမျိုးနွယ်သည် နောင်တရခြင်း, ယုံကြည်ခြင်း, နာခံခြင်းနှင့် သက်ဝင်ယုံကြည်မှုရှိရပါမည်။ ‘လက်ခံ’ ဟူသောအသုံးအနှုံးသည်လည်း ဝန်ခံအပ်နှံခြင်းနှင့် ယှဉ်သည်ဖြစ်ရာ ယေရှုကိုခရစ်တော်ဖြစ်ကြောင်း အတိအလင်းဝန်ခံခြင်းဖြစ်သည်။ (မသဲ၁၀:၃၂, လုကာ၁၂:၈, ယောဇး၂၂, ၁၂:၄၂, ၁တိမိး၁၂, ၁ယော၂:၂၃, ၄:၁၅) ကယ်တင်ခြင်းဟူသည် သိမှတ်၍လက်ခံရရှိသည့် လက်ဆောင်မွန်တစ်ခုဖြစ်သည်။

▣ ‘အခွင့်ကိုပေးတော်မူ၏’ ဂရိအသုံးအနှုံး (exousia) မှာ (၁) တရားဝင်သောအခွင့်အာဏာ သို့မဟုတ်- (၂) အခွင့်အရေး, အခွင့်အလမ်းကိုဆိုလိုသည်။ (၅:၂၇, ၁၇:၂, ၁၉:၁၀,၁၁ ကိုရှု) ယေရှု၏ သားဖြစ်ခြင်းနှင့်ဘုရားဖြစ်ခြင်းအားဖြင့် ကျရှုံးသော လူသား မျိုးနွယ်သည် ယခုတွင် ဘုရားသခင်ကိုသိကျွမ်းခြင်းနှင့်ယေရှုခရစ်တော်အား ဘုရားသခင်ကဲ့သို့၊ ခမည်းတော်ဘုရားကဲ့သို့ပင်သိမှတ်နိုင်ပြီဖြစ်သည်။

▣ ‘ဘုရားသခင်၏သားဖြစ်ရသော’ ဓမ္မသစ်ကျမ်းရေးသူများက ခရစ်ယာန်ယုံကြည်မှုကိုဖော်ပြရာ၌ အိမ်ထောင်မိသားစု အသုံးအနှုံးတင်စားချက်များကို သုံးနှုံးသည်။ (၁)ဖခင် (၂)သား (၃)သားသမီးများ (၄)အသစ်တဖန်မွေးဖွားခြင်းနှင့်

(၅)လက်ခံမွေးစားခြင်း အသုံးအနှုံးများဖြစ်သည်။ ခရစ်ယာန်ယုံကြည်မှုဟူသည် မိသားစုတစ်ခုနှင့်အလားသဏ္ဍာန်တူ၍ (ကောင်းကင်ဝင်ခွင့်လက်မှတ်, မီးအာမခံကုမ္ပဏီ)ကဲ့သို့ လူ၏တီထွင်ဖန်တီးမှုမျိုးမဟုတ်ပေ။ ခရစ်တော်၌ရှိသော ယုံကြည်သူများသည် ဤအချိန်ကာလ၌ ဘုရားသခင်၏လူများပင်ဖြစ်သည်။ သားသမီးများဖြစ်သည့် အလျောက် သီးသီး သန့်သန့်ဖြစ်ခြင်း (အခဏ်းငယ် ၁၄, ၃:၁၆) သားဖြစ်ခြင်း (ဧဖက် ၅:၁, ၁ယော ၂:၂၉, ၃:၃)၌ ဖခင်ဖြစ်သူ၏စရိုက်လက္ခဏာများထင်ဟပ်ပေါ်လွင်စေတို့ဖြစ်သည်။ အပြစ်သာများအတွက် အလွန်ဝမ်းမြောက်ဘွယ်ဖြစ်သည်။ (၁၁:၅၂, ရောမစာ ၁၄, ၁၆, ၂၁, ၉:၈, ဖိလိပီ ၂:၁၅, ၁ယော ၃:၁, ၂, ၁၀, ၅:၂, ဟောရှေး ၁၀, ရောမ ၉:၂၆နှင့် ၂ကော ၆:၁၀) သားသမီးနှင့်စပ်ဆိုင်၍ဂရိအသုံးအနှုံးနှစ်ခုဖြစ်သော ယေရှုအားသုံးနှုံးသည့်အသုံးအနှုံး (huioi) နှင့် တခြားအသုံးအနှုံး (Tekmon) ကို ယုံကြည်သူများအတွက်သုံးနှုံးသည်ကိုလည်း စိတ်ဝင်စားဘွယ်တွေ့ရသည်။ ယုံကြည်သူများသည် ဘုရားသခင်၏သားသမီးများဖြစ်သည်ဆိုရာ၌ ဘုရားသခင်၏သားတော် ယေရှုနှင့် တူညီသည့်အဆင့်အတန်းတော့မဟုတ်ပေ။ ယေရှုနှင့်ဘုရားသခင်တော်စပ်မှုမှာ သီးသီးသန့်သန့်ဖြစ်၍ ယုံကြည်သူ၏တော်စပ်မှုမှာ မိသားစုအသွင်နှိုင်းယှဉ်ဖော်ပြချက်သာဖြစ်သည်။

အသင်းတော် (ekklesia) ဟူသည့်စကားလုံးကို မာကု, လုကာ နှင့် ယောဟန်တွင်မတွေ့ရပေ။ ဝိညာဉ်တော်နှင့်အတူမိသားစုဟာယဖွဲ့လုပ်ဆောင်မှုကို အိမ်ထောင်မိသားစုအသုံးအနှုံးဖြင့်သာ တင်စားသုံးနှုံးထားသည်။

▣ ‘ယုံကြည်သောသူတို့အား’ ဆက်လုပ်ဆောင် ဖြစ်တည်ဆဲ ပစ္စုပ္ပန်အခြေအနေ (Present active participle) ဖြစ်ရာ ‘မရွေ့မလျော့, ဆက်လက်၍ယုံကြည်သောသူ’ ဟုဆိုလိုသည်။ ဤအသုံးအနှုံး၌ မူလဝေါဟာရစစ်မြစ်များက တပြိုင်တည်း အထောက်အကူဖြစ်စေသည်။ ဟေဗြဲဘာသာစကား၌ တစုံတဦး၏အမှီပြုထိုက်ခြင်း၊ ဥစ္စာစောင့်ထိုက်ခြင်း၊ သို့မဟုတ် ယုံကြည်စိတ်ချထိုက်ခြင်း၌ တင်စားသုံးနှုံးလေ့ရှိသည်။ ဂရိအသုံးအနှုံးကို အင်္ဂလိပ်လိုပြန်ဆိုရာ၌ ယုံကြည်သက်ဝင်ခြင်း (Faith)ယုံကြည်ခြင်း (Believe) နှင့်ယုံကြည်စိတ်ချခြင်း (Trust)တို့ဖြစ်သည်။ သမ္မာတရားနှင့်အညီ ယုံကြည်သက်ဝင်ခြင်းဟူသည်အခြေခံအားဖြင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုတစ်ခုကြောင့်မဟုတ်ပဲ တစုံတဦးအား စိတ်ချစွာယုံကြည်မှု ရှိခြင်းမျိုးဖြစ်သည်။ လူ့ဘက်က လုပ်ဆောင်မှုမပါပဲ ဘုရားသခင်၏ကိုးစားထိုက်ခြင်း ကိုသာ အဓိကဦးတည်သည်။ ဘုရားသခင်၏ယုံကြည်စိတ်ချထိုက်ခြင်းကို ကျရှုံးနေသောလူသားမျိုးနွယ်က ယုံကြည်စိတ်ချခြင်း၊ ဘုရားသခင်၏ကြီးမြတ်သော သစ္စာတရားကို ယုံကြည်သက်ဝင်ခြင်း၊ ဘုရားသခင်၏ချစ်ခြင်းကိုယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူ၏ကြွယ်ဝပြည့်စုံသော, ခြင်းပြသော ယုံ ကြည်ခြင်းကြောင့် အလျှင်းမဟုတ်ပဲ မည်သို့ယုံကြည်သည်ဟူသောအချက်ကသာ ပမာနကျသည်။ အထူးခေါင်းစဉ် ၁:၁၇ နှင့် ၂:၂၃ကိုကြည့်ပါ။

▣ ‘ကိုယ်တော်ကို’ ဓမ္မဟောင်းကာလ၌ တစုံတဦး၏ အမည်နာမသည် အလွန်အရေးကြီးသည်။ ၎င်းတို့၏ပင်ကိုယ်စရိုက် သို့မဟုတ် ဖြစ်နိုင်ချေရှိလာနိုင်သည့် အကျင့်စရိုက် ဖော်ပြခြင်း၌ ပရောဖက်ပြုမှုအရဟုဆိုနိုင်သည်။ ကိုယ်တော်(ယေရှု) ကိုယုံကြည်ခြင်းသည် ပုဂ္ဂိုလ်တော်မြတ်အား ယုံကြည်ခြင်းနှင့်လက်ခံခြင်းပင်ဖြစ်သည်။ (၂:၂၃, ၃:၁၈, ၂၀:၂၁, ၁ယော ၅:၁၃) အထူးခေါင်းစဉ် ‘သခင်ဘုရား၏နာမတော်’ ၁၄:၁၃-၁၄ ကိုကြည့်ပါ။

၁:၁၃- အချို့သော ကနဦး အသင်းတော် ဖခင်များဖြစ်သည့် (Irenaeus, Origen, Tertullian, Ambrose, Jerome, Augustine)တို့က ဤကျမ်းပိုဒ်သည် ယေရှုကိုသာ (Singular) ရည်ညွှန်းသည် ဟုလက်ခံခဲ့ကြသော်လည်း ဂရိကျမ်းညွှန်းများ၌ အများကိန်း (Plural)ကို သုံးထားရာယုံကြည်သူများအား ရည်ညွှန်းကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် လူမျိုးတမျိုး ၏အခွင့်အရေး သို့မဟုတ် လူ၏အိမ်ထောင်ရေး ကိစ္စဖြင့်ဆင်းသက်လာခြင်းမျိုးမဟုတ်ပဲ ဘုရားသခင်၏ရွေးကောက်ခြင်းနှင့် သားတော်ကိုယုံကြည်လက်ခံသောသူတို့အား အခွင့်ပေးခြင်းဖြစ်သည် (၆:၄၄, ၆၅)။ အခဏ်းငယ် ၁၂နှင့်၁၃ သည်ဘုရားသခင်၏အခွင့်အာဏာတန်ခိုးနှင့် လူ၏မစုံလင်သောတုန့်ပြန်မှုအကြားတွင်ရှိသော ညီမျှစေသော ပဋိညာဉ် ကိုပြသသည်။

ဂရိကြိယာ (Aorist Passive Indicative) ကို အထူးပြုသည့်အနေဖြင့် စာကြောင်း၏ နောက်ဆုံးတွင် ထားလေ့ရှိသည်။ ဤသို့အထူးပြုထားချက်အနေဖြင့် မူလအရင်းအမြစ်ဖြစ်သည့် ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဘုရားသခင်၏အခွင့်အာဏာတန်ခိုး အခဏ်း ကဏ္ဍ ကိုအထူးပြုဖော်ပြသည်။ (ဘုရားသခင်ဘွားတော်မူသော သားဖြစ်သတည်းဟု နောက်ဆုံးမှ အထူးပြုဖော်ပြသည် ၆:၄၄, ၆၅)။

ကျမ်းချက်- ၁:၁၄-၁၈ - ‘နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကိုငါတို့သည်မြင်ရကြပြီ။ ယောဟန်သည် ထိုသခင်၏ အကြောင်းကိုသက်သေခံ၍ ကြွေးကြော်သည်ကား ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ကြီးမြတ်သည်ဟုငါဆိုရာ၌ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည် ခံရကြပြီ။ အကြောင်းမူကား ပညတ်တရား တော်ကို မောရှေလက်တွင်ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း။ ဘုရားသခင်ကိုအဘယ်သူမျှမမြင်ဖူးသော်လည်း ခမည်းတော် ၏ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကိုထင်ရှားစေတော်မူပြီ။

၁:၁၄- ‘နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍’ ရှင်ယောဟန်က Gnostic အယူမှားဝါဒဖြစ်သော ခရစ်ယာန်ယုံကြည်မှုနှင့် ဂရိနတ်ကိုးကွယ်မှု အတွေးအခေါ်ပေါင်းစပ်ရန် အားထုတ်မှုကို ထိုးနှက်ထားသည်။ ယေရှုသည် လူသားဧကန်စင်စစ်ဖြစ်ပြီး ဘုရားလည်း ဧကန်စင်စစ်ဖြစ်ကြောင်း (၁ယော၄:၁-၃) သည် ဧမာဇွေလနှင့်စပ်ဆိုင်သည့် ဂတိတော်ပြည့်စုံလာခြင်းဖြစ်သည်။ (ဟေရှုယ ၇:၁၄) ကျရှုံးလျက်ရှိသော လူသားမျိုးနွယ်အကြား သာမန်လူသားတစ်ဦး၏အသက်တာကို ဘုရားကယူဆောင်ခြင်းဖြစ်သည်။ (တဲတော်ဆောက်စေခြင်း) ယောဟန်သုံးနှုန်းသည့် ‘ဇာတိ’ ဟူသောအရာမှာလည်း ပေါလုသုံးနှုန်းသည့် အပြစ်၏သဘောသဘာဝ ဇာတိကိုမဆိုလိုပေ။

အထူးဆွေးနွေးရန်ခေါင်းစဉ်- ‘ဇာတိ’ (Sarx)
 လူသား၏ဥာဏ်ပညာ သို့မဟုတ် လောက၏ အဆင့်အတန်းကိုရည်ညွှန်းသည်။ (၁ကော၁:၂၀, ၂:၆,၈, ၃:၁၈) ရှင်ပေါလုကဤ ‘ဇာတိ’ အသုံးအနှုန်းကို အောက်ပါအတိုင်း အသုံးပြုခဲ့သည်။

- ၁. လူ၏ခန္ဓာကိုယ် (ရောမ၂:၂၈, ၁ကော၅:၅, ၇:၂၈)
- ၂. လူသားမျိုးနွယ် (ဥပမာ ဖခင်နှင့်သား- ရောမ ၁:၃, ၄:၁, ၁ကော ၁၀:၁၈)
- ၃. လူသား၏ဖြစ်ခြင်း (၁ကော ၁:၂၆,၂၉)
- ၄. ကမ္ဘာဦး ၃ မှ လူသား၏ကျဆင်းမှုနောက်ဆက်တွဲအားနည်းချက် (ရောမ ၆:၁၉, ၇:၁၈)

▣ ‘ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်းပြည့်စုံလျက်’ ဤတွဲဆက်ထားသောစကားစုသည် ဓမ္မဟောင်းအသုံးအနှုန်း hesed (ပဋိညာဉ် မေတ္တာတော်နှင့်သစ္စာတော်) နှင့် Emeth (ယုံကြည်ကိုးစားထိုက်မှု) ရှေးဟန်အတိုင်းလိုက်၍ ထွက်မြောက်ရာ၃၄:၆, နေဟမိဇူး၁၇, ဆာလံ၁၀၃:၈ တို့တွင် ကျယ်ကျယ်ပြန့်ပြန့်တွေ့ရသည့်အပြင် သုတ္တံ၁၆:၆တွင် အတူတကွသုံးနှုန်းသည် ကိုလည်းတွေ့ရသည်။ ခရစ်တော်၏ သဘောသဘာဝကိုဖော်ပြသော (၁၇)သည် ဓမ္မဟောင်း ပဋိညာဉ် အသုံးအနှုန်းတစ်ခုဖြစ်သည်။ အထူးခေါင်းစဉ် ‘သမ္မာတရား’ ၆:၅၅ နှင့် ၁၇:၃ ကိုကြည့်ပါ။

အထူးခေါင်းစဉ်- ‘မေတ္တာကရုဏာ’ (HESED)

ဤအသုံးအနှုန်း၌ အဓိပ္ပါယ်ဖွင့်ဆိုမှု အလွန်ကျယ်ပျံ့သည်။ (BDB – 338-339)၌ ဤကဲ့သို့ဖော်ပြသည်။

က. လူသားများနှင့်စပ်ဆိုင်၍

- ၁. မိမိနောက်လိုက်များအပေါ်ကရုဏာထားခြင်း (၁ရာ၂၀:၁၄ , ၂ရာချုပ်၂၄:၂၂)
- ၂. ချို့တဲ့၍ လိုအပ်နေသူများအားကရုဏာထားခြင်း (မိက္ခာ၆:၈)
- ၃. ချစ်ခင်မြတ်နိုးခြင်း (ယေရမိ ၂:၂ , ဟောရှေ့၆:၄)
- ၄. အသွင်အပြင် (ဟောရှာယ၄၀:၆)

ခ. ဘုရားသခင်နှင့်စပ်ဆိုင်၍

- ၁. ပဋိညာဉ် သစ္စာတော်နှင့်မေတ္တာတော်
 - က) ရန်သူများနှင့်အခက်အခဲပြဿနာမှကယ်နှုတ်ခြင်း (ယေရမိ၃၁:၃, ဧဇရ၇:၂၈, ၉:၉)
 - ခ) သေခြင်းဥပါဒ်မှကယ်ကာခြင်း (ယောဘ၁၀:၁၂, ဆာလံ၈၆:၁၃)
 - ဂ) ဝိညာဉ်ရေးရာရှင်သန်မှုတောင်းခံခြင်း (ဆာလံ၁၁၉:၄၁, ၉၆:၈၈, ၁၂၄:၁၄၉, ၁၅၀)
 - ဃ) အပြစ်မှကယ်တင်ခြင်း (ဆာလံ ၂၅:၇, ၅၁:၁)
 - င) ပဋိညာဉ်စောင့်ရှောက်ခြင်း (၂ရာချုပ်၆:၁၄, နေဟမိ၁:၅, ၉:၃၂)
- ၂. ထာဝရဘုရား၏ဂုဏ်တော်ကိုဖော်ပြခြင်း (ထွက်မြောက်၃၄:၆, မိက္ခာ၉:၂၀)
- ၃. ဘုရားသခင်၏ကရုဏာတော်
 - က) ကြွယ်ဝခြင်း (နေဟမိ၉:၁၇, ဆာလံ၁၀၃:၈)
 - ခ) အမျိုးအစဉ် အဆက် ကရုဏာပြခြင်း (ထွက်မြောက်၂၀:၆, တရားဟော၅:၁၀, ၇:၉)
 - ဂ) ထာဝရကာလ (၁ရာချုပ်၁၆:၃၄, ၄၁, ၂ရာချုပ်၅:၁၃, ၇:၃, ၆, ၂၀:၂၁, ဧဇရ ၃:၁၁)
- ၄. ကရုဏာတော်နှင့်လုပ်ဆောင်ချက်များ (၂ရာချုပ်၆:၄၂, ဆာလံ၈၉:၂, ဟောရှာယ၅၅:၃, ၆၃:၇, ယေရမိမြည်တမ်း ၃:၂၂)

▣ ‘ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍’ တိုက်ရိုက်ပြန်ဆိုသော် လူသားကဲ့သို့ နေထိုင်ခြင်းကို ဆောင်ယူသည်။ ယုဒလူမျိုး၏ ရာဇဝင်ဖြစ်သော တောထဲ၌ လှည့်လည်စဉ်ကာလတွင် တဲတော်၌ ကျိန်းဝပ်ဖူးပြီ ဖြစ်သည်။ (၇:၁၅, ၂၁:၃) တောထဲ လှည့်လည်ခဲ့ရသည့်ကာလကို ယုဒလူမျိုးတို့က ထာဝရဘုရား (YHWH) နှင့်ဣသရေလလူမျိုး အကြား ‘ပျားရည်ဆမ်းအချိန်ကာလ’ဟု နောက်ပိုင်းခေါ်တွင်ခဲ့သည်။ ဘုရားသခင်အနေဖြင့် ဤအချိန်ကာလမှတစ်ပါး ဣသရေလလူမျိုးနှင့်နီးကပ်စွာ ကျိန်းဝပ်ချိန်အခြားမရှိသော ယုဒအသုံးအနှုန်းအားဖြင့် ဘုရားသခင်၏မိုးတိမ်တော်အားဖြင့် လူမျိုးတော်အား ဦးဆောင်ခဲ့သည့် အချိန်ကာလကို ‘Shekinah’ ဟောပြောအော်အားဖြင့် ကျိန်းဝပ်သည် ဟုသုံးနှုန်းသည်။

▣ ‘သူ၏ဘုန်းတော်ကိုငါတို့သည်မြင်ရကြပြီ’ ဓမ္မဟောင်း Kabod (ဘုန်းတော်) သည် ယခု ပုဂ္ဂိုလ်အဖြစ်လူ့ဇာတိခံယူပြီဖြစ်သည်။ (၁) ယေရှု၏သက်တော်စဉ်မှ ကိုယ်ရောင် ကိုယ်ဝါပြောင်းလဲခြင်းကဲ့သို့ (သို့မဟုတ်) ကောင်းကင်သို့တက်ကြွခြင်း (ဥပမာ တမန်တော်များ သက်သေ ၃ပေး၁၆-၁၇) (၂) မျက်မြင်မရသော ထာဝရဘုရားအားယခုပြည့်စုံစွာ သိနားလည်ရခြင်းအစရှိသည်တို့၌ သုံးနှုန်းသည်။ ၁ယောဘ:၁-၄ ၌ ဦးတည်ဖော်ပြချက်နှင့်တူညီပြီး ယေရှု၏ လူသားဖြစ်ခြင်းကို ရည်ညွှန်းရာ Gnostic အယူဝါဒ၏ ဝိညာဉ်နှင့်ခန္ဓာနှင့်စပ်ဆိုင်သော ခံယူချက်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။

ဓမ္မဟောင်း၌ အသုံးအများဆုံး ဟောပြောအသုံးအနှုန်း ဘုန်းတော် (Kabod-BDS 458)မှာ မူရင်းအားဖြင့်ကုန်အရောင်းအဝယ်အသုံးအနှုန်း (ချိန်ခွင်) ဖြစ်၍ လေးလံစေသည်ဟုအဓိပ္ပါယ်ရသည်။ လေးသည့်အထိုက်အလျောက် တန်ဘိုးရှိခြင်းကိုဆောင်သည်။ မကြာခဏ လည်းထွန်းလင်းတောက်ပခြင်းကို ဘုရားသခင်၏ဘုန်းတော်ကိုဖော်ပြခြင်း၌ ပေါင်းစပ်ဖော်ပြသည့်အခါလည်းရှိသည်။ (ဥပမာ သိနာတောင်ပေါ်မှ ဘုန်းတော်၊ Shekinah မိုးတိမ်၊ ထွက်မြောက်၁၃:၂၁-၂၂, ၂၄:၁၇, ဟောရှာယ၄:၅,

၆:၀-၁) ဘုရားသခင်တပါးတည်းသာလျှင် ရှိသေးလေးမြတ်ခြင်းနှင့်ထိုက်တန်သော ဘုရားဖြစ်သည်။ ကျရှုံးသော လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ဘုန်းတော်သည် အလွန်ထွန်းလင်းတောက်လှပသည်။ (ညွှန်း ထွက်မြောက်၂၃:၂၁-၂၂, ၂၄:၁၇,

ဟောရှာယဌး၅, ၆ဝး၁,၂) ခရစ်တော်အားဖြင့်သာ ဘုရား၏ဖြစ်ခြင်းအမှန်ကို ကြည့်မြင်နိုင်ပေမည်။ (ယောဝး၁၄-၁၈, ကောလောသဲး၁၅, ဟေဗြဲး၃)

အထူးဆွေးနွေးရန်ခေါင်းစဉ်- ‘ဘုန်းတော်’ (DOXA)

သမ္မာကျမ်းစာနှင့်စပ်ဆိုင်သော ‘ဘုန်းတော်’၌ တိကျသောအနက်ဖွင့်ရန် ခက်ခဲမှုရှိသည်။ ယုံကြည်သူများ အတွက်မူ ဘုန်းတော်ဟူသည် ဝမ်းမြောက်ဖွယ် သတင်းလည်းဖြစ်၍ ဘုရား၏ကြီးမြတ်စုံလင်ခြင်း သာလျှင်ဖြစ်ကြောင်း နားလည်ရသည်။ (၁:၂၉-၃၁, ယေရမိဇး၂၃-၂၄ ကိုရှု)

ဓမ္မဟောင်းအသုံးအနှုံး၊ ဟေဗြဲအသုံးအနှုံး (kbd-BDB 217)၌ မူရင်းအားဖြင့် အရောင်းအဝယ်သုံးချိန်ဝင်နှင့်စပ်ဆိုင်၍ အချိန်စီးစေသည့် သဘောသက်ရောက်ရာ အထိုက်အလျောက် တန်ဖိုးမြင့်ခြင်းကို ညွှန်းဆိုဟန်ရှိသည်။ ဘုရားသခင်၏ဘုန်းတန်ခိုးကို ဖော်ပြခြင်း၌ ထွန်းလင်းသော အရှိန်အဝါကို ပေါင်းစပ်ဖွဲ့ဖော်ပြသည်။ (ထွက်မြောက်ရာ၁၃:၂၁-၂၂, ၂၄:၁၇, ဟောရှာယဌး၅, ၆ဝး၁-၂) ထာဝရဘုရားတပါးတည်းသာ ရှိသေးလေးမြတ်ဘွယ်သော ဘုရားဖြစ်သည်။ အပြစ်ရှိသောလူများအတွက် ဘုရားသခင်၏ ဘုန်းတန်ခိုးသည် အလွန်ထွန်းလင်းလှသည်ဖြစ်ရာ ယေရှုခရစ်အားဖြင့်သာ ဘုရား၏ဘုန်းတော်ကိုမြင်နိုင်ခွင့်ရှိသည်။ (ယေရမိဌး၁၄, မသဲ ၁၇:၂, ဟေဗြဲ ၁:၃, ယာကုပ် ၂:၁)

‘ဘုန်းတော်’ ဟူသော အရာသည်တိကျစွာ ဖွင့်ဆိုရန် ခက်ခဲမှုရှိရာ-

- ၁. ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖော်ပြရာ၌လည်းကောင်း၊
- ၂. ဘုရားသခင်၏ သန့်ရှင်းပြည့်စုံခြင်းကို ရည်ညွှန်းရာ၌လည်းကောင်း၊
- ၃. သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းသည့် အချိန်မှလူ၏အခြေအနေ ရည်ညွှန်းရာ၌ လည်းကောင်း၊ သုံးနှုံးနိုင်ပေမည်။ (၁:၂၆-၂၇, ၅:၁, ၉:၆)၊ သို့သော်လည်းလူသည် အပြစ်ထဲ ကျဆင်းခြင်းနှင့်အတူ ထိုဘုန်းတော် ကို ဆုံးရှုံးခဲ့ရသည်။ (ကမ္ဘာဦး ၃:၁-၂၂)၊ လူမျိုးတော်တော်ထံ၌လှည့်လည်စဉ်ကာလ၌ ထာဝရဘုရား၏အတူရှိခြင်းကို သုံးနှုံးရာ၌ တွေ့ရသည်။ (ထွက်မြောက် ၁၆:၇၊ ၁၀။ ဝတ်ပြု ၉:၂၃။ တောလည် ၁၄:၁၀)

▣ NASB,NKJV- ‘ခမည်းတော်၌တပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို
 NRSV- ‘ခမည်းတော်၌ တပါးတည်းသော သားတော်ကဲ့သို့သောဘုန်းတော်ကို
 TEV- ‘ခမည်းတော်၌ တပါးတည်းသောသားတော်ရရှိသော ဘုန်းတော်ကို
 NJB- ‘ခမည်းတော်၌ တပါးတည်းသော သားတော်ကဲ့သို့ သူ၏ဘုန်းတော်ကို
 “တည်း” ဟူသောအသုံးအနှုံး (monogenēs) သည် “တသီးတခြား” “အမျိုးအစားတစ်ခု” (၃:၁၆-၁၈, ၁ယောဌး၉, F.F.Bruce, *Answers to Question* . စာမျက်နှာ ၂၄-၂၅) အဖြစ်ဆိုလိုသည်။ Vulgate တွင် တပါးတည်းသော ဟုပြန်ဆို၍ ရှေးသုံးအင်္ဂလိပ်ဘာ

သာပြန်မှု၌ ဆက်လက်သုံးထားသည်။ (လုကာဌး၁၂, ၈:၄၂, ၉:၃၈, ဟေဗြဲး၁၁:၁၇) အဓိကဦးတည် ရည်ညွှန်းသည်မှာ တစ်ခုတည်း ဖြစ်ခြင်းနှင့် တသီးတခြား ဖြစ်ခြင်းကိုရည်ညွှန်းပြီး အသွေးအသာဖြင့် ဖြစ်တည်လာသည့် မျိုးဆက်ကိုမဆိုလိုပေ။

▣ ‘ခမည်းတော်’ ဓမ္မဟောင်းဖော်ပြချက်၌ ဘုရားသခင်ကို ကျွမ်းဝင်မှုရှိပြီးဖြစ်သော မိသားစုအသုံးအနှုံး ‘ဖခင်’ အဖြစ်တင်စားမိတ်ဆက်လေသည်။

- ၁. ဣသရေလ ပြည်အား ထာဝရဘုရား၏ သားအဖြစ် မကြာခဏဖော်ပြသည် (ဟောရှာယဌး၁, မာလခိဌး၁၇)။
- ၂. တရားဟောရာကျမ်း အစောပိုင်း၌ ဘုရားသခင်အားဘခင် အဖြစ်တင်စားဖော်ပြသည် (၁:၃၁)။
- ၃. တရားဟောရာကျမ်း၂၂ တွင် ဣသရေလကို ဘုရားသခင်၏သား ဟူ၍လည်းကောင်း၊ ဘုရားသခင်ကို လည်းသင်၏ အဘဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးနှုံးသည်။
- ၄. ဤတင်စားခေါ်ဝေါ်မှုကို ဆာလံ၁၀၃:၁၃ နှင့် ဆာလံ၆၈:၅ တွင်လည်း မိဘမရှိသောသူတို့၏အဘဟု သုံးနှုံးသည်။

၅. ပရောဖက်ကျမ်းများ၌လည်းအများဆုံးအသုံးပြုသည် (ဟေရှာယဝ:၂။ ဖိဒူးစာဝဖ။ ဖိဒူးစ။ ယေရမိဒူးဒုဝဇ္ဇ, ဒုဝးဇ္ဇ)။

သခင်ယေရှုက ဤတင်စားခေါ်ဝေါ်မှုကို အသုံးပြုပြီး မိသားစုတစ်ခု၏ လေးနက်သော မိသားစုကို သုံးနှုံးခိုင်းသည်။ အထူးသဖြင့် ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌ ဝးဝဒု၊ဝစ၊ ၂းဝဖ၊ ၃း၃၅၊ ၄း၂၊၂၃, ၅း၁၇၊ဝစ,ဝဇ္ဇ၊၂ဝ၊၂၁,၂၂,၂၃,၂၆,၃၆,၃၇,၄၃,၄၅, ၆း၂၇, ၃၂, ၃၉, ၄၄, ၄၅,၄၆, ၅၇, စးဝဖ,ဝဇ္ဇ,၂၇,၂၈,၃၈,၄၂,၄၉,၅၄, ဝးဝး,ဝး,ဝး,ဝစ,၂၅,၂၉,၃ဝ,၃၂,၃၆,၃၇,၃၈, ဝးဝဒု, ဝး,၂၆, ၂၇,၂၈, ၄၉, ၅ဝ, ဝဒုးဝ, ဝဒုး,၂,၆,၇,၈,၉,ဝဝ,ဝဝ,ဝ၂,ဝဒု,ဝဖ,၂ဝ,၂၁,၂၃,၂၄,၂၆,၂၈,၃၁, ဝးဝး,ဝစ,ဝဇ္ဇ,ဝဝ,ဝဖ,၂၃,၂၄,၂၆, ဝဖးဝ, ဝဝ,ဝး, ဝ၇, ၂၃,၂၅, ၂၆, ၂၇, ၂၈,၃၂, ဝးဝး,ဝး,ဝဝ,ဝ၂,ဝဒု,၂၅, ဝစးဝ, ၂ဝးဝ၇,၂၁။

အထူးဆွေးနွေးရန်ခေါင်းစဉ် - ယုံကြည်ခြင်း၊ ယုံကြည်စိတ်ချခြင်း၊ ယုံကြည်သက်ဝင်ခြင်းနှင့် သစ္စာတော် (ဓမ္မဟောင်း ၁၁၈)

I. အဖွင့်ဖော်ပြချက်။

ဓမ္မသစ်ကျမ်း၌ အလွန်အရေးကြီးသည့် ခံယူမှု၊ အသုံးအနှုံးတို့နှင့်စပ်လျဉ်း၍ ဓမ္မဟောင်းကာလ၌ မရှင်းလင်း၊ မသဲကွဲခဲ့သည့် အခြေ အနေမျိုးမဟုတ်ပဲ ယခုအခါ၊ ရှင်းလင်းရန်လိုအပ်သည်။

၁. တဦးချင်းစီနှင့်အဖွဲ့အစည်းအလိုက်

၂. တဦးချင်းတွေ့ဆုံမှုနှင့် ပဋိညာဉ်နာခံလိုက်လျှောက်မှု

ယုံကြည်သက်ဝင်ခြင်းဟူသည် ကိုယ်တိုင်ကြုံတွေ့မှုနှင့် နေ့စဉ်အသက်ရှင်မှု နှစ်မျိုးလုံးမှဖြစ်တည်လာသည်။ ဝေါဟာရအသုံးနှုံးကိုလေ့လာသည်ထက် လူပုဂ္ဂိုလ်တဦး၊ တယောက်အားလေ့လာခြင်းဖြင့် သာ၍ရှင်းလင်းပါမည်။ ဤတဦးချင်းစီ၏လက္ခဏာအားဖြင့် အကောင်းဆုံးသရုပ်ဖော်ပါမည်။

၁. အာဗြဟံနှင့်သူ၏အမျိုးအနွယ်

၂. ဒါဝိဒ် နှင့် ဣသရေလလူမျိုး

ဤပုဂ္ဂိုလ်များသည် ဘုရားသခင်နှင့်ရင်ဆိုင်တွေ့ကြုံရပြီး ၎င်းတို့၏အသက်တာများ လုံးလုံးလျားလျား ပြောင်းလဲလာကြသည်။ (ပြီးပြည့်စုံသည့် အသက်ရှင်မှု မျိုးမဟုတ်သော်လည်း ယုံကြည်ခြင်း၌မရွေ့လျော့ခဲ့ပေ။) ဘုရားသခင်ထံမှ ၎င်းတို့၏ ယုံကြည်ခြင်းကိုစစ်ကြောရာ၌ အားနည်းချက်များရှိခဲ့သော်လည်း ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းရွေ့လျော့ခြင်းမရှိခဲ့ပေ။ စုံစမ်းခြင်းနှင့်စစ်ကြောခြင်းများ အကြိမ်ကြိမ် ရင်ဆိုင်ရသည်ပင် ၎င်းတို့၏ ဝန်ခံအပ်နှံထားသော အသက်တာများက ဆက်လက်၍ သက်သေထူသည်။

II. အဓိကကျသော မူလအသုံးအနှုံး

က. ၁၁၈ (BDB 52)

၁. ကြိယာ

က) Qal - မူလစကားလုံး ထောက်ပံ့သည်။ ကျွေးမွေးပြုစုသည် (၄ရာ၀၀:၁၅, ဒေတာ၂:၇)

ခ) Niphal - မူလစကားလုံး သေချာစေသည်၊ အခိုင်အမာဖြစ်သည်၊ အခြေကျသည်၊ အတည်ပြုသည် နှင့် သစ္စာစောင့်သိသည်၊ ကိုးစားသည်။

၁) လူ၊ ဟေရာယု၅:၂, ၅၃:၁, ယေရမိ၄၀:၁၄

၂) ပစ္စည်း ဟေရာယု၂၂:၂၃

၃) ဘုရား တရားဟော၇:၉, ဟေရာယု၄၉:၅, ယေရမိ၄၅:၅

ဂ) Hiphil မူလစကားလုံး အခိုင်အမာရပ်တည်သည်။ ယုံကြည်ကိုးစားသည်။

၁) အာဗြဟံ၏ ဘုရားသခင်ကိုယုံကြည်ခြင်း ကမ္ဘာဦး၁၅:၆

၂) အဲဂုတ္တုမှ ဣသရေလလူမျိုး၏ယုံကြည်ခြင်း ထွက်မြောက်ရာ၄:၃၁, ၁၄:၃၁, (တရားဟော၁:၃၂၅၂၄၅:ဆန်ကြပြန်)

၃) မောရှေအားဖြင့် ထာဝရဘုရား၏စကားတော်ကို ဣသရေလတို့ ယုံကြည်ခြင်း၊ ထွက်မြောက်ရာ၁၉:၉, ဆာလံ၁၀၆: ၁၂,၁၄

၄) ဘုရားသခင်ကိုအာဟပ်မင်း၏ ကိုးစားမှုမရှိခြင်း ဟေရာယု၇:၉

၅) ယုံကြည်သောသူ မည်သူမဆို ဟေရာယု၅:၁၆

၆) သမ္မာတရားကိုယုံကြည်ခြင်း ဟေရာယု၄၃:၁၀-၁၂

၂. နာမ်(ပုလ္လိင်) သစ္စာစောင့်သိခြင်း (တရားဟော၃၂:၂၀, ဟေရာယု၅:၁, ၂၆:၂)

၃. ကြိယာဝိသေသန မှန်ကန်စွာ၊ ဟုတ်မှန်စွာ၊ သဘောတူ၊ ဖြစ်စေသော် (တရားဟော၂၇:၁၅-၂၆, ၃ရာ၁:၃၆, ၁ရာချုပ်၁၆:၃၆, ဟေရာယု၆၅:၁၆, ယေရမိ၁၁:၅, ၂၈:၆)

ဤအသုံးအနှုံးကို ဓမ္မဟောင်း၊ ဓမ္မသစ်နှစ်ခုလုံး၌ ‘အာမင်’ ဟုသုံးနှုံးသည်။

ခ. ကဏ (BDB 54) နပုလိင်၊ ခိုင်မာခြင်း၊ သစ္စာရှိခြင်း၊ သမ္မာတရား

၁. လူ ဟောရှာယ၁၀:၂၀, ၄၂:၃, ၄၈:၁

၂. ဘုရား ထွက်မြောက်၃၄:၆, ဆာလံ၁၁၇:၂, ဟောရှာယ၃၈:၁၈,၁၉, ၆၁:၈

၃. သမ္မာတရား တရားဟော၃၂:၄, ၃ရာ၂၂:၁၆, ဆာလံ၃၃:၄, ၉၈:၃, ၁၀၀:၅, ၁၁၉:၃၀, ယေရမိဇုး၅, ဇာခရိ ၈:၁၆

ဂ. ဘဂ္ဂါက (BDB 53) ခိုင်မာခြင်း၊ မဖောက်ပြန်ခြင်း၊ သစ္စာရှိခြင်း

၁. လက် ထွက်မြောက် ၁၇:၁၂

၂. အချိန် ဟောရှာယ၃၃:၆

၃. လူသား ယေရမိဇုး၃, ၇:၂၈, ၉:၂

၄. ဘုရား ဆာလံ၄၀:၁၁, ၈၈:၁၁, ၈၉:၁,၂,၅,၈, ၁၁၉:၁၃,၈,

III. ဓမ္မဟောင်းခံယူချက်အပေါ် ရှင်ပေါလု၏အသုံးအနှုံး

က. ရှင်ပေါလုအနေဖြင့် ဒမသက်မြို့သွားရာလမ်း၌ သခင်ယေရှုနှင့် ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ထာဝရဘုရားနှင့် ဓမ္မဟောင်းအပေါ် ၎င်း၏အမြင်ကို အခြေပြုတင်ပြသည်။ (တမန်ဇုး၂၂,၂၆)

ခ. ဓမ္မဟောင်းကျမ်းများမှ သော့ချက်အသုံးအနှုံး ãIT မှ ပေါလု၏အမြင်၌ အောက်ပါ အချက်များက အထောက်အမဖြစ်စေသည်။

၁. ကမ္ဘာဦး၁၅:၆ အာဗြဟံ ကိုယ်တိုင် ဘုရားသခင်နှင့်အစပြုတွေ့ကြုံခြင်း (ကမ္ဘာဦး ၁၂)၊ ယုံကြည်ခြင်းအားဖြင့်နာခံသောအသက်တာ (ကမ္ဘာဦး၁၂-၂၂) ထိုအရာကိုပေါလုက ရောမ၄ နှင့် ဂလာတီ၃ တွင်ပြန်လည်ညွှန်းဆိုသည်။

၂. ဟောရှာယ၂၈:၁၆ ယုံကြည်သောသူတို့၌ (ဘုရားသခင်စစ်ကြော၍တိုက်ထောင့်မြစ်အဖြစ်အခိုင်အမာနေရာချခြင်း) ဘယ်သောခါမျှ ...

က. ရောမဇုး၃၃ ရှက်ကြောက်ခြင်းမရှိရာ ..

ခ. ရောမ၁၀:၁၁ ရှက်ကြောက်ခြင်းမရှိရာ ..

၃. ဟဗက္ကဟ်၂:၄ သစ္စာတော်ရှင်ဘုရားကို သိသောသူသည် သစ္စာရှိသော အသက်တာဖြင့် အသက်ရှင်သင့်ကြောင်း (ယေရမိဇုး၂၈) ပေါလုက ဤကျမ်းချက်ကို ရောမ၁၇နှင့်ဂလာတီ၃:၁၁ တွင်သုံးနှုံးသည်။ (ဟေဗြဲ၁၀:၃၈ မှတ်စုကိုရှု)

IV. ရှင်ပေတရု၏ အသုံးအနှုံး၌တွေ့ရသော ဓမ္မဟောင်းနှင့်စပ်ဆိုင်သည့်ခံယူမှု

က. ပေတရု၏ ပေါင်းစပ်အသုံးပြုခြင်း

၁. ဟောရှာယ၈:၁၄ ၊ ၁ပေ၂:၈ (ထိမိလဲစရာကျောက်)

၂. ဟောရှာယ၂၈:၁၆၊ ၁ပေ၂:၆ (တိုက်ထောင့်အမြစ်ကျောက်)

၃. ဆာလံ၁၁၈:၂၂ ၊ ၁ပေ၂:၇ (ပယ်ထားသောကျောက်)

ခ. ဣသရေလနှင့် စပ်လျဉ်း၍ သီးသန့် အသုံးအနှုံးများဖြစ်သည့် “ ရွေးချယ်တော်မူသောအမျိုး၊ သစ္စာစောင့်သော ယဇ်ပုရောဟိတ်၊ သန့်ရှင်းသောပြည်၊ ဘုရားသခင်ရွေးချယ် ပိုင်ဆိုင်တော်မူသော လူမျိုးတော်” ဟူသောအသုံးအနှုံးများကို

၁. တရားဟော၁၀:၁၅, ဟောရှာယ၄၃:၂၁

၂. ဟောရှာယ၆၁:၆, ၆၆:၂၁

၃. ထွက်မြောက်၁၉:၆, တရားဟော၉:၆ တို့၌

တွေ့ရပြီးယခုတွင် ယုံကြည်မှု အသင်းတော်အတွက် အသုံးပြုသည်။

V. ရှင်ယောဟန်၏ ခံယူသုံးနှုံးမှု

က. ဓမ္မသစ်အသုံးအနှုံး၊

‘ယုံကြည်ခြင်း’ ဟူသော အသုံးအနှုံးသည် ဂရိဝေါဟာရ (Pisteuō) မှဖြစ်ပြီး ယုံကြည်၊စိတ်ချ၊သက်ဝင်မှု အဖြစ်ပြန်ဆိုနိုင်သည်။ ဥပမာအားဖြင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ နာမိအသုံးအနှုံး မပါသော်လည်း ကြိယာကိုမူ အကြိမ်ကြိမ် အသုံးပြုသည်။ ယော၂:၂၃-၂၅တွင် နာဇရက်မြို့သားယေရှုအား မေရှိယဖြစ်ကြောင်းလူထု၏လက်ခံမှုမှာ သေချာမှုမရှိပေ။ အခြားသောဥပမာအနေဖြင့် ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော အသုံးအနှုံးကို ယော၈:၃၁-၅၉နှင့် တမန်တော်၈:၁၃, ၁၈-၂၄တို့တွင်

တွေ့ရသည်။ စစ်မှန်သည့် ယုံကြည်ခြင်းဟူသည် ပထမ ဥပမာမှ တုန့်ပြန်မှုထက် သာလွန်မှုရှိသည်။ စစ်မှန်သည့် ယုံကြည်ခြင်း၌ တပည့်တော်ဖြစ်ခြင်းထိတိုင် ဆင့်ကဲပြောင်းလဲမှုက လိုက်လာသည်။ (မသံသး၂၀,၂၂, ၃၁-၃၂)

ခ. နေရာပြုပုဒ် (Preposition) ဝိဘတ်ကိုအသုံးပြုခြင်း၊

၁. 'eis' သည်- 'ကို' (into) ဟုအဓိပ္ပါယ်ရသည်။ ယုံကြည်သူတို့၏ ခရစ်တော်ကိုယုံကြည်စိတ်ချသက်ဝင်မှု၌ သီးသန့် အထူးပြုသုံးနှုံးသည်။

က) ကိုယ်တော်ကို (ယော၁:၁၂, ၂:၂၃, ၃:၁၈, ၁ယော၅:၁၃)

ခ) သားတော်ကို (ယော၂:၁၁, ၃:၁၅,၁၈, ၄:၃၉, ၆:၄၀, ၇:၅,၃၉,၄၁,၄၈, ၈:၃၀, ၉:၃၆, ၁၀:၄၂, ၁၁:၄၅,၄၈, ၁၂:၃၅,၄၂, မသံသး၁၈, တမန်၁၀:၄၃, ဖိလိပိ၁:၂၉, ၁ပေး၈)

ဂ) ငါ့ကို (ယော၆:၃၅, ၇:၃၈, ၁၁:၂၅,၂၆, ၁၂:၄၄,၄၆, ၁၄:၁,၁၂, ၁၆:၉, ၁၇:၂၀)

ဃ) သားတော်ကို (ယော၃:၃၆, ၉:၃၅, ၁ယော၅:၁၀)

င) ယေရှုကို (ယော၁၂:၁၁, တမန်တော်၁၉:၄, ဂလာတီ၂:၁၆)

စ) အလင်းကို (ယော၁၂:၃၆)

ဆ) ဘုရားသခင်ကို (ယော၁၄:၁)

၂. en သည် ယော၃:၁၅, မာကု၁:၁၅, တမန်တော်၅:၁၄တွင် ဖော်ပြသည့်အတိုင်း "၌" (in) ဟုဆိုနိုင်သည်။

၃. epi သည် မသံသး၂၇:၄၂, တမန်တော်၉:၄၂, ၁၁:၁၇, ၁၆:၃၁, ၂၂:၁၉, ရောမ၄:၅,၂၃, ၉:၃၃, ၁၀:၁၁, ၁တီဘီ၁၆၁ ပေး၆ တွင်ဖော်ပြသည့်အတိုင်း "ကို" (in or upon) ဟုဆိုလိုသည်။

၄. နေရာပြုပုဒ်မဟုတ်ပဲ သွယ်ဝိုက်အသုံးအနှုံးကိုလည်း ဂလာ၃:၆, တမန်၁၈:၈, ၂၇:၂၅, ၁ယော၃:၂၃, ၅:၁၀ တွင် တွေ့ရသည်။

၅. hoti သည် ကိုယုံကြည်ခြင်းဖြစ်၍ မည်သူ့ကိုယုံကြည်ကြောင်း အသုံးပြုသည်။

၁. ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း (ယော၆:၆၉)

၂. ယေရှုသည် ဤမည်သောသူဖြစ်ကြောင်း (ယော၈:၂၄)

၃. ယေရှုသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ယေရှု၌ရှိကြောင်း (ယော၁၀:၃၈)

၄. ယေရှုသည် မေရှိယဖြစ်ကြောင်း (ယော၁၁:၂၇, ၂၀:၃၁)

၅. ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း (ယော၁၁:၂၇, ၂၀:၃၁)

၆. ယေရှုသည် ခမည်းတော်စေလွှတ်တော်မူသောသူဖြစ်ကြောင်း (ယော၁၁:၄၂, ၁၇:၈,၂၁)

၇. ယေရှုသည် ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ကြောင်း (ယော၁၄:၁၀-၁၁)

၈. ယေရှုသည် ခမည်းတော်ထံမှ ကြွလာသောသူဖြစ်ကြောင်း (ယော၁၆:၂၇,၃၀)

၉. ယေရှုက ခမည်းတော်၏ 'ငါသည်' အသုံးအနှုံးဖြင့်သက်သေထူ (ယော၈:၂၄, ၁၃:၁၉)

၁၀. ယေရှုနှင့် အတူအသက်ရှင်သည် (ရောမ၆:၈)

၁၁. ယေရှုအသေခံပြီး ရှင်ပြန်ထမြောက်ကြောင်း (၁သက်၄:၁၄)

VI. နိဂုံး

သမ္မာတရားနှင့်ဆိုင်သော ယုံကြည်ခြင်းဟူသည် ဘုရားနှုတ်ကပတ်တော်/ဂတိတော်ကို လူ့ဘက်ကတုန့်ပြန်ခြင်းပင် ဖြစ်သည် ဘုရားကသာလျှင် အစပြုမြဲရှိသည်အတိုင်း (ယော၆:၄၄,၆၅) ဘုရား၏ ကမ်းလှမ်းမှုကို လူ့ဘက်က တုန့်ပြန်မှုလိုအပ်သည်။

က. ယုံကြည်စိတ်ချခြင်း

ခ. နာခံမှု ပဋိညာဉ်

သမ္မာတရားနှင့်ဆိုင်သော ယုံကြည်ခြင်းဟူသည်

၁. တဦးချင်းစီ၏ ကိုယ်တိုင်သိမှတ်ဆက်နွယ်မှု (ယုံကြည်ခြင်းအစအဦး)

၂. သမ္မာတရား၌ ခိုင်မြဲရပ်တည်ခြင်း (ဘုရား၏ ဖွင့်ပြခြင်းကို ယုံကြည်သက်ဝင်မှု)

၃. တော်လျော်သော နာခံမှုဖြင့် တုန့်ပြန်ခြင်း (နေ့စဉ်အသက်တာ)

သမ္မာတရားနှင့်ဆိုင်သောယုံကြည်ခြင်းဟူသည် ကောင်းကင်ဝင်ခွင့်လက်မှတ်တစ်စောင် သက်သက်မျိုးမဟုတ်ပေ။ ဘုရားက လူကိုဖန်ဆင်းခြင်း၏ မူလဘူတ ရည်ရွယ်ချက်ပင်ဖြစ်တော့သည်။ (ကမ္ဘာဦးဦး ၂၆-၂၇)။ အကျွမ်းဝင်သောမိတ်သဿဟာယတခုကိုလည်း ဦးတည်နေသည်ဖြစ်ရာ ဘုရားက ဘာသာရေးဆန်သည့် ရပ်တည်ချက်မျိုးမဟုတ်ပဲ၊ အကျွမ်းဝင်သော မိတ်သဿဟာယ တော်စပ်မှုကိုသာ ဖြစ်စေလိုသည်။ ဘုရားသခင်နှင့်မိတ်သဿဟာယတော်စပ်မှု၌ မိဘနှင့်သားသမီးကြား မိသားစုပုံစံ အသက်ရှင်မှုလိုအပ်သည်။ ကမ္ဘာဦးဦးမှ လူ၏ကျဆင်းခြင်းသည် ဘုရားနှင့်လူအကြားတော်လျော်သော ဆက်နွယ်မှုကို ပြတ်တောက် ပျက်စီးစေခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ကပင် လူများကိုယ်စား လုပ်ဆောင်ရာ (ယေဇကျေလ ၃၆:၂၇-၃၈)၊ အသစ်သောနှလုံးသား၊ အသစ်သောဝိညာဉ်အသက်တာကို လူအား ရရှိစေပြီး ယုံကြည်ခြင်း၊ နောင်တရခြင်းအားဖြင့် ဘုရားနှင့် ပြန်လည်မိတ်သဿဟာယဖွဲ့ခွင့်၊ အလိုတော်အတိုင်းနာခံလိုက်လျှောက်နိုင်ခွင့်ကို ရရှိစေသည်။

သုံးချက်လုံးအရေးကြီးသည်ဖြစ်ရာ မလစ်ဟာရပါ။ ရည်ရွယ်ချက်မှာ ဘုရားသခင်ကိုသိမှတ်ဖို့ရန်နှင့်အသက်တာ၌ ဘုရား၏ဘုန်းတော်ထင်ရှားပေါ်လွင်ဖို့ရန်ဖြစ်သည်။ တနေ့ကောင်းကင်ဘုံရောက်ဖို့ရန်သည် တခုတည်းသောယုံကြည်ခြင်း၏ပန်းတိုင် မဖြစ်သင့်ပဲ နေ့စဉ်အသက်တာ၌ ခရစ်တော်နည်းတူ အသက်ရှင်ဖို့ရန်ဖြစ်သည်။

လူ၏ယုံကြည်ခြင်းသည် အကျိုးရလဒ်ဖြစ်၍ အရင်းအမြစ်တော့မဟုတ်ပေ။ ဘုရားနှင့်မိတ်သဿဟာယဖွဲ့ခြင်းဟူသည် ဘုရားသခင်၏ သစ္စာတရားကို ယုံကြည်ခြင်း၊ ဘုရား၏ကိုးစားထိုက်ခြင်းကို စိတ်ချခြင်းဖြစ်သည်။ ဓမ္မသစ်ရှုထောင့် ကယ်တင်ခြင်းအနှစ်သာရမှာ ခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်နှင့်ကရုဏာတော်ကို တုန့်ပြန်ခြင်းပင်ဖြစ်သည်။ ဘုရားကလူကိုချစ်၍ သားတော်ကို စေလွှတ်ပြီး ကျေးဇူးပြုသည့်အရာကို လူ့ဘက်ကယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်းဖြင့်တုန့်ပြန်အပ်ပါသည်။ (ဧဖက် ၂:၈-၁၀) သစ္စာတရားနှင့်ပြည့်စုံသောဘုရားသည် သစ္စာမဲ့သောဤလောကသို့ မိမိကိုယ်ကို ထုတ်ဘော်ဖွင့်ပြပြီး သူ့အားတဦးချင်းက ယုံကြည်ကိုးစားဖို့ရန် အစဉ်သွေးဆောင်လေသည်။

၁:၁၅ - 'ငါမရှိမီရှိနှင့်သည်ဖြစ်၍' ယေရှု၏ ရှေ့မဆွကပင်တည်ရှိခြင်းကို အခိုင်အမာရပ်တည်ထားသော ဗဟိုဇီဆရာယောဟန်၏ယုံကြည်ချက်ပင်ဖြစ်သည်။ (၁:၁, ၈:၅၆၅၉, ၁၆:၂၈, ၁၇:၅, ၂ကောစ:၉, ဖိလိပီ ၂:၆,၇, ကောလောသဲ:၁၇, ဟေဗြဲ:၁၃, ၁၀:၅-၈) ရှေ့မဆွကတည်ရှိမှုကို ခံယူခြင်းနှင့် ကြိုတင်ပရောဖက်ပြုထားခြင်းတို့က ဘုရားသည် အထက်အရပ်ကဖြစ်၍ လူ့သမိုင်း မရှိခင်က တည်းက တည်ရှိနေသောဘုရားဖြစ်လျှက်ပင် လူ့သမိုင်းကြောင်းတွင်းသို့ ဝင်ရောက်လုပ်ဆောင်တော်မူကြောင်း အခိုင်အမာဖြစ်စေသည်။ ဤအချက်သည် ခရစ်ယာန်/သမ္မာတရား၏ အနှစ်သာရကို ပြည့်စုံစေသော တစ်စိတ်တစ်ပိုင်းဖြစ်သည်။

▣ ဤကျမ်းပိုဒ်မှာ အနေအထားသိပ်မကျလှရာ ကျမ်းရေးတော်တော်များများက ရှင်းလင်းလွယ်ကူသည့်ပြန်ဆိုမှု အတွက်အားထုတ်ကြသည်။ (Bruce Metzger, *A Textual Commentary on the Greek New Testament*- စာမျက်နှာ ၁၉၇-၁၉၈

ကိုရှု) ဤအချက်အားဖြင့်လည်း ဂရိသဒ္ဒါဖွဲ့စည်းမှုကို လိုရာဆွဲ၍ ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဥပမာကောင်းတခုပင်ဖြစ်သည်။ အတိတ်တွင်ပြီးဆုံးခဲ့သည့် လုပ်ဆောင်မှုတစ်ခုအား ပစ္စုပ္ပန်တွင် မှတ်တမ်းပြုခြင်းဖြစ်သည်။ နောက်ဆက်တွဲအမှတ် တစ်ကိုကြည့်ပါ။

၁:၁၆-၁၈ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အသွင်အပြင်တခုမှာ သမိုင်းကြောင်းဖြစ်စဉ်၊ အသုံးအနှုံး၊ သို့မဟုတ်သွန်သင်မှုတို့ကို ကျမ်းရေးသူက မိမိကိုယ်ပိုင် သုံးသပ်ချက်ဖြင့် ချိုးဖောက်ဝင်ရောက်ခြင်းပင်ဖြစ်သည်။ ယေရှုအခြားသောပုဂ္ဂိုလ်များနှင့် ယောဟန်၏တင်ပြမှုများအကြား ကွဲလွဲမှု မကြာခဏ မဖြစ်နိုင်သော်လည်း ကျမ်းတတ်အများစု အခိုင်အမာရပ်တည် ရှုမြင်သည်မှာ အခဏ်းငယ်၁၆-၁၉ မှာ ကျမ်းရေးသူ၏ ကိုယ်ပိုင်သုံးသပ်ချက်သာ ဖြစ်သည်ဟုမြင်ကြသည်။ (၁:၁၄-၂၁)

၁:၁၆- 'ပြည့်စုံခြင်း' ဂရိအသုံးအနှုံး pleroma မှဖြစ်သည်။ Gnostic အယူ နတ်ဘုရားများနှင့်နိမ့်ကျသည့် ဝိညာဉ်လောက

အကြား ဖော်ပြရာ၌ ဤအသုံးအနှုံးကို သုံးလေ့ရှိသည်။ ယေရှုခရစ်တော်သည် ဘုရားနှင့်လူအကြား တဦးတည်းသော ကြား
ဝင်ဖျန်ဖြေပေးနိုင်သည့် (မှန်ကန်၊ပြည့်စုံသူ) ဖြစ်သည်။ (ကောလောသဲခဲး၁၉၊ ၂း၉၊ ဧဖက်ခဲး၂၃၊ ၄း၁၃)။

- **NASB, NRSV** - ‘ကျေးဇူးတပါးအပေါ်ကျေးဇူးတပါး’
- NKJV** - ‘ကျေးဇူးတပါးအတွက်ကျေးဇူးတပါး’
- TEV** - ‘ကျေးဇူးတပါးနောက်ကျေးဇူးတပါး’
- NJB** - ‘ကျေးဇူးတပါး၌ကျေးဇူးတပါး’

ကျေးဇူးတော်နှင့်စပ်လျဉ်း၍ အောက်ပါမေးခွန်းများကိုကြည့်သော်

၁။ ကျေးဇူးတော်ဟူသည် ခရစ်တော်အားဖြင့်ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ကရုဏာလော!

၂။ ကျေးဇူးတော်ဟူသည် ခရစ်ယာန်အသက်တာအတွက် ဘုရားသခင်၏ကရုဏာလော!

၃။ ကျေးဇူးတော်ဟူသည် ခရစ်တော်အားဖြင့် ပဋိညာဉ်တရားသစ်အတွက် ဘုရားသခင်၏ကရုဏာလော!

အဓိကသော့ချက်အဖြစ်စဉ်းစားရမည်မှာ ‘ကျေးဇူးတော်’ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်သည် ယေရှု၏လူ့ဇာတိခံယူ
ခြင်းဖြင့်၊ အံ့ဘွယ်ပေးထားပြီးဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏ ဟုတ်မှန်၏ဟူ၍လည်းကောင်း၊ အာမင်ဟူ၍လည်း
ကောင်းဖြစ်သည် (၂ကော၁း၂၀) ။

၁:၁၇ ‘ပညတ်တရား’ မောရှေလက်ထက်၌ပေးသော ပညတ်တရားသည် မကောင်းသည့်အရာတော့မဟုတ်ပါ။ သို့သော်ကယ်တင်
ခြင်းတရားပြည့်စုံတို့ရန် မပြည့်စုံသည့်အခြေအနေအတွက် အထောက်အမဖြစ်စေဘို့ရန် အစပျိုးပြင်ဆင်ခြင်းတခုပင်ဖြစ်သည်။
(၅း၃၉-၄၇၊ ဂလာ၃း၂၃-၂၉၊ ရောမ-၄) ဟေဗြဲသြဝါဒစာ၌လည်း မောရှေနှင့်ယေရှုအကြားလုပ်ဆောင်ခြင်း၌လည်းကောင်း၊
ဖွင့်ပြခြင်း၌ လည်းကောင်း၊ ပဋိညာဉ်တရား၌လည်းကောင်း ကွာခြားချက်ကိုဖော်ပြသည်။

အထူးဆွေးနွေးရန်ခေါင်းစဉ် - ‘မောရှေအားဖြင့်ပညတ်တရားအပေါ် ပေါလု၏အမြင်ရှုထောင့်’

- ပညတ်တရားသည်ဘုရားသခင်ထံမှဖြစ်သောကြောင့်ကောင်းမြတ်သည်။ (ရောမ၇း၁၂-၁၆)
- က. ပညတ်တရား သည် ဘုရားသခင် လက်ခံသည့် ဖြောင့်မတ်ခြင်းအတွက် နည်းလမ်းမဟုတ်။ (ကျိန်ခြင်းနှင့် ပင်စပ်ဆိုင်သည်
ဂလာတီ၃)
- ခ. ယုံကြည်သူအသက်တာအတွက်မလိုအပ်သည့်အရာမဟုတ်အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည်ဘုရားသခင်၏စံချိန်စံ
ညွှန်းဖြစ်သည်။ (ပေါလုက ယုံကြည်သူများအားဆုံးမ/အားပေးခြင်း၌ ဓမ္မဟောင်းကိုပြန်လည်ကိုးကားလေ့ရှိသည်။)
- ဂ. ဓမ္မဟောင်းသည် ယုံကြည်သူတို့ အကျိုး အလိုငှါဖြစ်သည်။ (ရောမ၄း၂၃-၂၄၊ ၁၅း၄၊ ၁ကော၁ဝး၆၊ ၁ကော၁ဝး၆၊၁၁) သို့
သော် ဓမ္မဟောင်းအားဖြင့်ကယ်တင်ခြင်းမရနိုင်ပေ။ (တမန်၁၅၊ ရောမ၄၊ ဂလာတီ၃၊ ဟေဗြဲ)
- ဃ. ပညတ်တရား၏လုပ်ဆောင်မှုမှာ ပဋိညာဉ်တရားသစ် အကျိုးအလိုငှါ
 - ၁. အပြစ်တရားကိုဖော်ပြသည် (ဂလာ၃း၁၅-၂၉)
 - ၂. လူသားမျိုးနွယ်အား ကယ်တင်ဘို့ရန်ရှေ့ဆောင်လမ်းပြဖြစ်သည်။
 - ၃. ခရစ်ယာန်အသက်တာအတွက် အထောက်အမဖြစ်စေသည်။

မောရှေပညတ်တရားသည် ကျိန်ခြင်းကိုဖြစ်စေ၍ ကောင်းကြီးမင်္ဂလာရွေ့လျော့စေခြင်းနှင့် ပြဿနာကိုသာ အကျိုးသက်ရောက်စေ
ခြင်း အခြေအနေကို ပေါလု၏သီသြလော်ဂျီ ဆိုင်ရာထင်မြင်ချက်အရ ကျယ်ကျယ်ပျံ့ပျံ့တွေ့ရသည်။ ‘A man in Christ’
စာအုပ်၌ James Stewart က ပေါလု၏ သီသြလော်ဂျီဆိုင်ရာ ရေးသားချက်နှင့်စပ်လျဉ်း၍ တင်ပြသည်မှာ
“သာမန်အားဖြင့် လူတဦးသည် ခိုင်မာသောအတွေးအခေါ်ရှိ၍ ယုံကြည်ခံယူမှု၌လည်း ခိုင်မာပြတ်သားခြင်းကြောင့် ၎င်း၏ခံယူ
ချက်နှင့်စပ်လျဉ်းပြီး စကားအသုံးအနှုံး၌ပင် အတိမ်းအစောင်းခံမည် မဟုတ်ဟုသင်ယူဆနိုင်သည်။ သို့သော် ထိုအခြေအနေမျိုး
ပေါလု၌မတွေ့ရပေ။ ပေါလု၏တင်ပြချက်၌ ပုံသေကားချပ် (လှေခါးထစ်)မရှိရာ” “တရားတော်၌သန့်ရှင်းခြင်းရှိ၏ အတွင်းလူ
အားဖြင့်ပညတ်တရားကိုငါနှစ်သက်၏” ဟုရောမ၇း၁၂,၂၂ ၌ဆိုလျက်ပင် အခြားရှုထောင့် nomos အရဆိုပြန်သည်မှာ“ခရစ်တော်
သည် ငါတို့ကိုပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူသည်ဟု ဂလာတီ၃း၁၃၌ တင်ပြသည်။

▣ ‘ကျေးဇူးတရား’ ကျရှုံးလျက်ရှိသော လူသားမျိုးနွယ်အတွက် ထိုက်တန်ခြင်းအလျှင်းမရှိဘဲလျက် ရရှိသောဘုရားသခင်၏ တဖက်သတ်မေတ္တာတော်ကို ရည်ညွှန်းသည် (ဇဖက်၂:၈) ပေါလု၏ရေးသားချက်များ၌ အလွန်အရေးပါသည့်ဤ ကျေးဇူးတရား (charis) အသုံးအနှုန်းသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဤအပိုဒ်၌သာ အသုံးပြုထားသည်။ (၁:၁၄,၁၆,၁၇) ဝိညာဉ်တော်၏ မှတ်သွင်းခြင်း၌ ဓမ္မသစ်ကျမ်းရေးသူများ၏ ဝေါဟာရ၊ တင်စားချက်များနှင့် ကိုယ်ပိုင်ရေးဟန်များကို လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားသည်။

ယေရှုခံ၃:၁၁,၁၄ , ယေဇကျေလ၃၆:၂၂-၃၈နှင့်စပ်ဆိုင်သော ပဋိညာဉ်တရားသစ်ကို သခင်ယေရှုက ဧကန်ဆောင်ကျဉ်းပေးခြင်းသာ တည်း။

▣ ‘သစ္စာတရား’ သစ္စာစောင့်သိခြင်း သို့မဟုတ် အမှားအယွင်းဥသံကင်းစင်သော သစ္စာတရားကိုရည်ညွှန်းအသုံးပြုသည်။ (၁:၁၄, ၈:၃၂, ၁၄:၆) ကျေးဇူးတရားနှင့်သစ္စာတရား နှစ်မျိုးလုံးသည် ယေရှုခရစ်တော်အားဖြင့်သာလျှင်ဖြစ်သည်။ (၁:၁၄ကိုရှု) အထူး ခေါင်းစဉ် ၁၇:၃ကိုကြည့်ပါ။

▣ ‘ယေရှု’ အဖွင့်နိဒါန်း၌ မာရိ၏သားအဖြစ် လူသားအမည်နာမကို ဦးစွာသုံးနှုန်းသည်။ ရှေ့မဆွကတည်းကတည်ရှိတော်မူသော သားတော်သည် ယခု လူ့ဇာတိခံယူသော သားတော်ဖြစ်လာသည်။

၁:၁၈ - ‘ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူးသော်လည်း’ ဤအချက်ကိုအချို့က ထွက်မြောက်ရာ၃၃:၂၀-၂၃ နှင့်ဝိရောဓိ ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ဟေဗြဲအသုံးအနှုန်းအရ ထွက်မြောက်ရာကျမ်း၌ ဖော်ပြချက်မှာ ဘုရားသခင်၏ဘုန်းရောင်ခြည် တော်သာဖြစ်၍ ဘုရားသခင်ကိုယ်တော်တိုင်၏ ရုပ်ခန္ဓာမဟုတ်ပေ။ ယေရှုတပါးတည်းသာလျှင် ဘုရားသခင်၏အဖြစ်တော်ကို စုံလင် ထင်ရှားစေကြောင်းညွှန်ပြသည့်အချက်ဖြစ်သည်။ (၁၄:၈မှစ၍ ..) အပြစ်ရှိသော အဘယ်လောကသားမျှ ဘုရားသခင်ကို မမြင်စဖူးပါ။ (၆:၄၆, ၁တိမိ:၁၆, ၁ယောဌ:၁၂,၂၀)

ဤကျမ်းပိုဒ်သည် နာဇရက်မြို့သားယေရှုအားဖြင့် ဘုရားသခင်၏အထူးဖွင့်ပြခြင်းကို ဗဟိုပြုထားသည်။ ဘုရား၏စုံလင်သောဖွင့်ပြမှု ပင်ဖြစ်သည်။ ယေရှုကိုသိမြင်ခြင်းသည် ဘုရားသခင်ကိုသိမြင်ခြင်းဖြစ်ရာ ယေရှုသည်ဘုရားသခင်၏အဆုံးစွန်သော မိမိကိုယ်ကို ဖွင့်ပြချက်ပင်ဖြစ်တော့သည်။ ယေရှုမှတစ်ပါး ဘုရား၏အဖြစ်တော်ကိုရှင်းလင်းစွာသိမြင်နိုင်ရန် အခြားမရှိပေ။ (ကောလောသံ:၁၅-၁၉, ဟေဗြဲ:၁၂,၃)။ ယေရှုသည် ခမည်းတော်ဘုရားကိုသိမြင်၍ ယုံကြည်သူက ယေရှုအားဖြင့်ခမည်းတော်ဘုရားကို သိမြင်ရသည့်အ ခွင့်ရှိသည်။ (ယေရှု၏အသက်တာ၊ နှုတ်တော်ထွက်တရားစကား၊ နှင့်လုပ်ဆောင်မှုအားဖြင့်) ယေရှုသည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏စုံလင်ခြင်းကို ဖော်ပြခြင်းပင်ဖြစ်သည်။ (ကောလောသံ:၁၅, ဟေဗြဲ:၁:၃)

- ▣ NASB - တပါးတည်းသောဘုရားသခင်
- NKJV- တပါးတည်းသော သားတော်
- NRSV - တပါးတည်းသော ဘုရားသခင်၏သားတော်
- TEV - တပါးတည်းသော သား
- NJB - တပါးတည်းသော သား

မှတ်စု monogenēs ၁:၁၄ ကိုကြည့်ပါ။ ယေရှုသည် ဘုရားဇာတိ ရာနုံးပြည့်ဖြစ်သည် နည်းတူလူ့ဇာတိရာနုံးပြည့်ဖြစ်သည်။ မှတ်စုအပြည့်အစုံ ၁:၁၅ ကြည့်ပါ။

ဂရိကျမ်းစောင်များ၌ ကွဲလွဲမှု အချို့ရှိသည်။ သားတော်ကို ဘုရားသခင်နေရာ၌ အစားထိုးသုံးစွဲခြင်းကို MSSA နှင့် C³ တွင်တွေ့ရစဉ် Theos /ဘုရားသခင် ကို အစောပိုင်းဂရိကျမ်းစောင် P⁶⁶, P⁷⁵ , B နှင့် C တို့တွင်တွေ့ရသည်။ UBS⁴ ကလည်း ဘုရားသခင်ကို

B ၌ထားထားသည်။ သားတော်ဟူသော အသုံးအနှုန်းသည် ယောဃ:၁၆ နှင့် ၁ယောဌ:၉ မှ “တပါးတည်းသောသားတော်” အသုံးအနှုန်းမှ ရောက်လာဟန်ရှိသည်။ (Bruce M.Metzger ၏*A Textual Commentary on the Greek New Testament* စာမျက်နှာ၁၉၈) ယေရှုခရစ်တော်၏ ပြည့်ဝစုံလင်သော ဘုရားဖြစ်ခြင်းကို အခိုင်အမာအဆိုပြုချက်ဖြစ်သည်။ ဤကျမ်းပိုဒ်၌ ယေရှုအား အခေါ်အဝေါ် သုံးမျိုးရှိရာ (၁) တပါးတည်းသောသားတော် (၂) ဘုရားသခင်နှင့် (၃) ခမည်းတော်၏ရင်ခွင်၌ ရှိသောသူ ဟူ၍ဖြစ်သည်။

▣ ‘ခမည်းတော်၏ရင်ခွင်၌ရှိသော’ ဤအချက်သည် အခဏ်းငယ်၁နှင့်၂ တွင်ဖော်ပြချက်ဖြစ်သည့် “ဘုရားသခင်နှင့်အတူ” ဟု သော ဝေါဟာရနှင့် အလားတူဖြစ်သည်။ အလွန်နက်နဲသော ဆက်သွယ်မှုကို ရည်ညွှန်းရာ (၁) ရှေ့မဆွကရှိခဲ့ပြီးသော ဆက်နွယ်မှု (၂) ထိုဆက်နွယ်မှုကိုပြန်လည်ရယူခြင်း (အထက်သို့တက်ကြွတော်မူခြင်း)ကိုလည်း ရည်ညွှန်းနိုင်သည်။

- ▣ NASB - ရှင်းလင်းစေတော်မူပြီ
- NKJV - ထင်ရှားစေတော်မူပြီ
- NRSV,NJB - သိမြင်အောင်လုပ်ဆောင်ယူ
- TEV - သိမြင်အောင်လုပ်ဆောင်သည်

၁:၁၈ မှ ဤဂရိစကားလုံးအသုံး ပြည့်ဝစုံလင်သည့် ဖွင့်ပြခြင်းမှသည် အင်္ဂလိပ်အသုံးအနှုံး (အဖွင့်ဋီကာ) (‘ထုတ်ဆောင်ခြင်း’ AORIST MIDDLE [Deponent] INDICATIVE) ကိုရရှိသည်။ သခင်ယေရှု၏ အဓိကကျသောလုပ်ဆောင်မှုများထဲမှ ခမည်းတော်ဘုရားအား ဖွင့်ပြထင်ရှားစေခြင်းသည် တချက်ဖြစ်သည် (ယော၁၄:၇-၁၀, ဟောပြော၂:၃)။ ယေရှုအားသိမြင်ခြင်းသည် ခမည်းတော်ဘုရားအားသိမြင်ခြင်းပင်ဖြစ်သည်။ (အပြစ်သားများကိုချစ်ခြင်း၊ အားနည်းသောသူအားမစခြင်း၊ ငြင်းပယ်ခံရသောသူများ အားလက်ခံခြင်း၊ ခလေးများနှင့် မိန်းမသားများအားလက်ခံခြင်း) သတင်းစကားတခု၊ အိပ်မက် သို့မဟုတ် စာချုပ်စာတမ်းတခုခုအား အနက်ဖွင့်အဓိပ္ပာယ်ပြန်ဆိုမှုတို့၌ ဤဂရိအသုံးအနှုံးကို အသုံးပြုလေ့ရှိသည်။ ဤနေရာ၌ ယောဟန်က ယုဒနှင့်တပါးအမျိုးသား နှစ်မျိုးလုံးနှင့်ဆိုင်သည့် ဝေါဟာရတခုကို အသုံးပြုပြန်သည်။ (၁ မှ Logos ကဲ့သို့) ယုဒလူမျိုးနှင့်တပါးအမျိုးသားအကြား ဆက်စပ်မှုရှိခြင်းကို ဤ အဖွင့်နိဒါန်း၌ပင် ယောဟန်အားထုတ်ခဲ့သည်။

- ၁. ယုဒလူမျိုးများအတွက် ပညတ်တရားကို ရှင်းလင်းဖွင့်ပြသူ အဖြစ်လည်းကောင်း
- ၂. ဂရိလူမျိုးများအတွက်မူ ဘုရားအများနှင့် စပ်ဆိုင်၍ ရှင်းလင်းဖွင့်ပြသူအဖြစ် နားလည်နိုင်သည်။ ယေရှု၌သာလျှင်၊ ယေရှု တပါးတည်းသာလျှင် ခမည်းတော်ဘုရား၏ဖြစ်ခြင်းအမှန်ကို ပြည့်ဝစုံလင်စွာ နားလည်စေသည်။

ဆွေးနွေးရန်မေးခွန်းများ။

စာအုပ်သည် သင်ကြားခြင်းလမ်းညွှန် သက်သက်သာဖြစ်ရာ သမ္မာကျမ်းစာကို လုံးစေ့ပတ်စေဖွင့်ဆိုခြင်း၌ သင့်၌သာတာဝန် ရှိပါသည်။ မိမိတို့ရရှိသည့် အလင်းကိုယ်စီဖြင့်သာ လျှောက်လှမ်းရမည်ဖြစ်သည်။ နှုတ်ကပတ်တော် အနက်ဖွင့်ခြင်း၌ သင်ကိုယ်တိုင်၊ နှုတ်ကပတ်တော် နှင့် ဝိညာဉ်တော် အလင်းပေးခြင်းကသာ အခရာ ကျပါမည်။

ဤဆွေးနွေးရန်မေးခွန်းများက စာအုပ်၏အဓိကကျသော အခဏ်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အ ထောက်အမဖြစ်ပါသည်။

- ၁။ လော့ဂျစ် နှင့် ၎င်းပတ်သက်၍ရှေးကျသောယုံကြည်ကိုးကွယ်မှုနှင့် သမ္မာတရားအသုံးအနှုံးကိုဖော်ပြပါ ?
- ၂။ ယေရှုသည် ရှေ့မဆွကပင်တည်ရှိသောဘုရားဖြစ်ကြောင်းယုံကြည်ချက်က အဘယ်ကြောင့်အရေးကြီးပါသနည်း
- ၃။ ကယ်တင်ခြင်းနှင့်စပ်ဆိုင်၍ လူ့အပိုင်းက လိုအပ်ချက်နှင့် ယေရှုအားမည်သို့လက်ခံရရှိမည်နည်း။
- ၄။ နှုတ်ကပတ်တော်သည် အဘယ်ကြောင့် လူ့အသွေးအသားဆောင်ယူ (လူ့ဇာတိခံ)ရန်လိုအပ်သနည်း ?
- ၅။ ဤကျမ်းချက်နှင့်စပ်ဆိုင်၍ အဘယ်ကြောင့် Outline (အကြမ်းဖျင်းချ) ခက်ခဲရသနည်း ?
- ၆။ ယေရှုအားဖော်ပြချက်၌ သီဩလော်ဂျီ သမ္မာတရားအသုံးအနှုံးကို အနည်းဆုံးရှစ်ခုဖော်ပြပါ။
- ၇။ အဘယ်ကြောင့် အခဏ်းငယ်၁၈ သည် အလွန်အရေးကြီးသည့် ကျမ်းချက်ဖြစ်ရသနည်း ?

အခဏ်းငယ် ၁၉-၅၁ ကျမ်းရှေ့နောက်အဆက်အစပ်ကိုထိုးထွင်း၍လေ့လာခြင်း

- က. ဗတ္တိဇိဆရာယောဟန် နှင့်စပ်ဆိုင်သည့် ဤကျမ်းပိုဒ်များတွင် အသင်းတော်အစောပိုင်း၌ နားလည်မှုလွဲသည့် အချက်နှစ်ချက်မှာ-
 - ၁. ဗတ္တိဇိဆရာယောဟန်နှင့်စပ်ဆိုင်ပြီး အငြင်းအခန်ဖြစ်စေသည့် အခဏ်းငယ် ၆-၉,၂၀,၂၁,၂၅ နှင့် ၃:၂၂-၃၆ တို့ဖြစ်သည်။
 - ၂. ခရစ်တော်နှင့်ဆက်စပ် ပတ်သက်ပြီး အခဏ်းငယ်၃၂-၃၄ လည်းပါဝင်သည်။ Gnostic အယူမှားတို့က အလားတူ ၁ယော ၁ ကိုလည်းတိုက်ခိုက်ဝေဖန်ခဲ့ကြသည်။ ၁ယောမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အဖွင့်စာမျက်နှာဟုသတ်မှတ်နိုင်သည်။

ခ. ဗဟိုဇံဆရာယောနအားဖြင့် သခင်ယေရှုဗဟိုဇံခံခြင်းအကြောင်းကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းက မဖော်ပြပေ။ တဖန် အသင်းတော်၏ ဘိတ်သိတ်ဆိုင်ရာကိစ္စများ၊ ဗဟိုဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာဆိုင်ရာများလည်း မတွေ့ရပေ။ ဤသို့ဖြစ်ခြင်း အကြောင်းရင်းနှစ်ချက်ရှိသည်။

၁. အသင်းတော်အစောပိုင်းကာလ၌ ကြီးထွားလာသည့် ဘာသာရေးဆန်သည့်လုပ်ထုံးလုပ်နည်း၊ အထွဋ်အမြတ်ပြုသည့်အရာများစွာကို ယောဟန်က ခရစ်ယာန်ယုံကြည်မှုအသွင်အပြင် အဖြစ် အထူးအလေးမထားစေလိုဟန်ရှိသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အဓိကဦးတည်ရာ ဘုရားနှင့်တော်စပ်ဆက်နွယ်မှုကို ဦးစားပေးစေလိုသည်။ လုပ်ထုံးလုပ်နည်းကိုမဟုတ်ပါမင်္ဂလာဝတ် နှစ်ခုဖြစ်သည့် ဗဟိုဇံနှင့် ပွဲတော်အကြောင်း အလျင်းမရည်ညွှန်းပေ။ တဖက်က ဤအချက်များအား ဖော်ပြရန် ပျက်ကွက်ခြင်းက အခြားတဖက်၌ အထူးအာရုံပြုစေလိုသော အရာရှိရှိသောဖြစ်သည်။

၂. ယောဟန်ကျမ်းရေးသားချိန်မှာ အခြားခရစ်ဝင်ကျမ်းများထက် များစွာနောက်ကျသည့်အလျောက်၊ ခရစ်တော်သက်တော်စဉ်နှင့်စပ်လျဉ်း၍ လိုအပ်သေးသည့်အရာ၌ ဖြည့်စွက်တင်ပြခြင်းလည်းဖြစ်သည်။ အခြားခရစ်ဝင်ကျမ်းများ၌ အသင်းတော်၌အထွဋ်အမြတ်ထားသည့် လုပ်ထုံးလုပ်နည်း မင်္ဂလာဝတ်များဖော်ပြပြီးဖြစ်ရာ အခြားအကြောင်းအရာများကိုသာ ဖြည့်စွက်တင်ပြဟန်ရှိသည်။ ဥပမာအားဖြင့် အထက်ခန်း (အခန်းကြီး၁၃-၁၇)၌ ပြောဆိုသည့် စကားများ၊ အဖြစ်အပျက်များရှိသော်လည်း အမှန်တကယ် ညစာစားခြင်းအကြောင်း မပါဝင်သကဲ့သို့ဖြစ်သည်။

ဂ. အောက်ပါအချက်များက ဗဟိုဇံဆရာယောဟန်၏ သခင်ယေရှုနှင့်စပ်ဆိုင်သော သက်သေခံချက်များဖြစ်သည်။ ယောဟန်က အဓိကအားဖြင့်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို သာအသားပေးဖော်ပြသည်။

၁. ယေရှုသည်ဘုရားသခင်၏သိုးသငယ်ဖြစ်ကြောင်း (၂၉) ဤနေရာ၌ အနည်းငယ်နှင့် ဗျာဒိတ်ကျမ်း၌

၂. ယေရှုသည် ရှေ့မဆွကပင်တည်ရှိတော်မူခြင်း (၃၀)

၃. ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိသူနှင့် ပေးသောသူဖြစ်ခြင်း (၃၃)

၄. ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ခြင်း (၃၄)

ဃ. ယေရှုနှင့်စပ်ဆိုင်၍ အောက်ပါ ကိုယ်တိုင်သက်သေခံကြသူများ ကိုလည်းဖော်ပြသည်။

၁. ဗဟိုဇံဆရာယောဟန်

၂. အခြေနှင့်ရှိမုန်

၃. ဖိလိပ္ပနှင့်နာသနေလ

ကျမ်းတစောင်လုံး၌ အထက်ပါ အချက်များကို အဓိကဦးတည်ထားသည်။ စကားအချို့အချပြောသည့် အကြိမ်၂၇ ကြိမ် သို့မဟုတ် ယေရှုနှင့်စပ်ဆိုင်၍ သို့မဟုတ် ယေရှုနှင့်သက်သေခံချက်များပါဝင်သည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက်-၁:၁၉-၂၃ - ယုဒလူတို့က သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝီလူတို့ကို ယေရှုရှုလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ ငါသည် ခရစ်တော်မဟုတ်ဟု တိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။ ထိုသူတို့ကလည်း သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလော ဟု မေးပြန်၏။ ယောဟန်က ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင် မဟုတ် ဟုဆိုပြန်၏။ ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်း။ ငါတို့ကို စေလွှတ်သောသူတို့အား ပြန်လျှောက်စရာရှိစေခြင်းငှါ သင်သည် ကိုယ်ကို အဘယ်သို့ဆိုသနည်း ဟုမေးပြန်ကြ၏။ ယောဟန်ကလည်း ငါသည် ပရောဖက်ဟောရှုယ ဟောပြောသည် နှင့်အညီ၊ ထာဝရဘုရား၏လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏ အသံဖြစ်သည်ဟုဆို၏။

၁:၁၉- ‘ယုဒလူတို့က’ (၁) သခင်ယေရှုကိုရန်လိုသော ယုဒလူများ၊ သို့မဟုတ် ယုဒဘာသာရေး ခေါင်းဆောင်များ ကိုသာရည်ညွှန်းသည်။ (၂:၁၈, ၅:၁၀, ၇:၁၃, ၉:၂၂, ၁၂:၄၂, ၁၈:၁၂, ၁၉:၃၈, ၂၀:၁၉) အချို့ကျမ်းတတ်များက သုံးသပ်သည်မှာ ယုဒလူတယောက်

သည် တခြားယုဒလူများကို ဂုဏ်သိမ်စေမည့်အသုံးအနှုံးမျိုးသုံးမည်မဟုတ်ဟု အခိုင်အမာယုံကြည်ကြသည်။ သို့သော်လည်း Jamnia ကောင်စီ A.D 90 နောက်ပိုင်းခရစ်ယာန်ယုံကြည်မှုအား ယုဒလူမျိုးများ၏ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုများရှိခဲ့သည်။

‘ယုဒ’ ဟူသောစကားလုံးသည် အခြေခံအားဖြင့် ယုဒအမျိုးအနွယ်မှ ဆင်းသက်လာသူများအားခေါ်ဆိုသည်။ ၉၂၂ဘီစီ နောက်ပိုင်းတိုင်း ပြည်တောင်နှင့် မြောက်ကွဲပြီး တောင်ပိုင်းရှိ လူမျိုး(၃)မျိုးကို ယုဒဟုခေါ်ဆိုလာသည်။ ဣသရေလ နှင့် ယုဒနှစ်ပြည်လုံး သိမ်းပိုက် ခေါင်းဆောင်ခြင်းကိုခံရပြီး အနည်းငယ် (ယုဒအနွယ်)ကသာလျှင် ကုရုမင်းလက်ထက် ၅၃၈ B.C တွင်ပြည်တော်ပြန်ကြသည်။ ထို နောက်ပိုင်းဤအသုံးအနှုံးသည် ယာကုပ်မှဆင်းသက်၍ ပါလက်စတိုင်းနှင့် ထိုတလျှောက်နေထိုင်သောသူများအတွက် ယေဘုယျအသုံး အနှုံးဖြစ်လာသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဤအသုံးအနှုံးကို ၂:၆ နှင့် ၄:၂၂မှလွဲ၍ မသုံးလှပေ။

☐ ‘သင်သည်အဘယ်သူနည်း’ ဤမေးခွန်းကိုပင် ယေရှုအား ၈:၂၅၌ မေးမြန်းထားသည်။ ယောဟန်နှင့်ယေရှု၏ ဟောကြားမှု နှင့် လုပ်ဆောင်ပုံတို့မှာ ဘာသာရေးခေါင်းဆောင်ပိုင်းအတွက် စိတ်အနှောက်အယှက် ဖြစ်စရာရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မဟောင်းကျမ်းမှ အနာဂါတ်ဖော်ပြချက်နှင့် စပ်ဆိုင်သည့် အကြောင်းအချက်အလက်များနှင့် ဆက်စပ်မှုရှိလာသည်ကို ၎င်းတို့သတိ ပြုမိကြသည်။ ဤမေးခွန်းသည် ယုဒလူတို့အတွက် နောက်ဆုံးအချိန်ကာလကိုမျှော်လင့်၍ ခေတ်ကာသစ်အသွင်ကို မျှော်လင့်နေသည့် အဓိပ္ပါယ်သက်ဝင်သော မေးခွန်းဖြစ်သည်။

☐ ‘ယဇ်ပုရောဟိတ်နှင့်လေဝီလူတို့’ ဗတ္တိဇဆရာ ယောဟန်သည်လည်း ယဇ်ပုရောဟိတ် အနွယ်ဖြစ်ကြောင်း အလွယ်တကူသိ မြင်နိုင်သည်။ (လုကာဒ်:၅မှစ၍) လေဝီလူဟူသောအခေါ်အဝေါ်က ရှင်ယောဟန်ခရစ်ဝင်တွင် ဤတကြိမ်တည်းသာတွေ့ရသည်။ ဗိမာန်တော်ကို စောင့်ကြပ်သူများဖြစ်နိုင်သည်။ ‘အဖြစ်မှန်ရှာဖွေခြင်း’ အဖွဲ့အဖြစ် ယေရှုလင်ဘာသာရေးအာဏာပိုင်များမှ စေလွှတ် ခြင်းဖြစ်သည်။ (၂:၄၄ကိုရှု)။ ဗတ္တိဇဆရာယောဟန်အားမေးခွန်းထုတ်ရာ၌ နှစ်ဖွဲ့လုံးပါလာသည်။ နိုင်ငံရေးနှင့်ဘာသာရေး ပေါင်း၍ ယေရှုနောက်လိုက်များကို ရန်ငြိုးထားဆန့်ကျင်ကြသည်။

☐ ‘ခရစ်တော်’ ခရစ်ဟူသည် ဂရိဘာသာအားဖြင့်ဖြစ်၍ ဟေဗြဲအသုံးအနှုံး ‘ māšīah ’ (ဘိသိက်ခံရသောသူ) မှဆင်းသက်လာ သည်။ ဓမ္မဟောင်းကာလ၌ ဘိသိက်နှင့်စပ်ဆိုင်၍ ခံယူမှုမှာ ဘုရားသခင်၏အထူးခေါ်ယူခြင်းနှင့် အထူးတာဝန်အပ်နှင်းခံရခြင်းကို အထူးပြုသည့် နည်းလမ်းဖြစ်သည်။ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်မင်းများနှင့်ပရောဖက်များမှာ ဘိသိက်ခံရကြသူများဖြစ်သည်။ ဤသတ်မှတ်ချက်ဖြင့် တစ်စုတည်းသည် မြောင့်မတ်ခြင်းနှင့်ဆိုင်သည့်ခေတ်သစ်အတွက် တန်ဆာပလာဖြစ်လာရန်ဖြစ်သည်။ အများစုက ဗတ္တိဇဆရာယောဟန်အား ထိုပုဂ္ဂိုလ်ဖြစ်မည်ဟုတွေးထင်ခဲ့ကြသည်။ (လုကာဒ်:၁၅ကိုရှု)။ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်း၄၀၀ ကြာပြီးမှ ထာဝရဘုရားအတွက် ပထမဆုံးဟောပြော ကြွေးကြော်သူ ဖြစ်လာသောကြောင့်တည်း။

ဤနေရာတွင် ဒံယေလအနာဂါတ္တိကျမ်း ၉:၂၆ မှ ‘မေရှိယ’ ကိုထည့်သွင်းဖော်ပြလိုပါသည်။

ဒံယေလ ၉:၂၆

- NASB** - မေရှိယ
- NKJV** - မေရှိယ
- NRSV** - ဘိသိက်ခံရသောသူ
- TEV** - ဘုရားသခင်ရွေးချယ်တော်မူသော ခေါင်းဆောင်
- NJB** - ဘိသိက်ခံရသောသူ

ဤကျမ်းချက်ကို ပြန်ဆိုရာ၌ ခက်ခဲမှုရှိသည်မှာ မေရှိယ(သို့မဟုတ်) ဘိသိက်ခံရသောသူ အသုံးအနှုံး၌ တွဲဖက်လာသည့် အဓိပ္ပါယ်များကြောင့်ဖြစ်သည်။

- ၁. ယုဒရှင်ဘုရင်များ၌ အသုံးအနှုံး (ဥပမာ ၁ရာ၂:၁၀, ၁၂:၃)
- ၂. ယုဒ ယဇ်ပုရောဟိတ် များ၌ အသုံးအနှုံး (ဥပမာ ၀တ်ပြုရာ၄:၃,၅)
- ၃. ကုရုမင်းအား အသုံးအနှုံး (ဟေရှုယ၄၅:၁)
- ၄. # ၁ နှင့် # ၂ ကိုတွဲ၍ ဆာလံ-၁၁၀နှင့် ဇာခရိ၄ ရှိအသုံးအနှုံး၊
- ၅. ဒါဝိဒ်၏ရာဇပလင်တွင်ထိုင်ဘုံကြွလာလျက် မြောင့်မတ်ခြင်းခေတ်သစ်ကို ဆောင်ကျဉ်းလာမည့်သူ၊
 - က. ယုဒအမျိုးအနွယ် (ကမ္ဘာဦး၄၉:၁၀)
 - ခ. ယေရှုအမျိုး (၂ရာ.၇)
 - ဂ. လောကစကြာဝဠာတခုလုံးကို အုပ်စိုးမည့်သူ (ဆာလံ၂, ဟေရှုယ၉:၆, ၁၁:၁-၅, မိက္ခာ၅:၁-၄)

နာဇရက်မြို့သားယေရှုသည် ဘိသိက်ခံရသောသူဖြစ်ကြောင်း အထောက်အထား၊ သက်သေများက

- ၁. စတုတ္ထတိုင်းနိုင်ငံ အချိန်ကာလအတွင်း အခမ်းကြီး၌ ထာဝရနိုင်ငံတော်အား မိတ်ဆက်အစပြုခြင်း
- ၂. ၇း၁၃တွင် လူသားနှင့်တူသောသူကို ထာဝရနိုင်ငံတော် အပ်ပေးခြင်းဖြင့် မိတ်ဆက်အစပြုခြင်း
- ၃. ၉း၂၄ရှိ ရွေးနှုတ်ကယ်တင်ခြင်းက ကျရှုံးသော ကမ္ဘာ့သမိုင်းကြောင်းကို ဦးတည်ထောက်ပြခြင်း
- ၄. ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုက ဒံယေလ အနာဂတ္တိကျမ်းအား ပြန်လည်ကိုးကားခြင်း (မသု ၂၄း၁၅၊ မာကု ၁၃း၁၄)

၁:၂၁- ‘သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးပြန်၏’ ဧလိယသည် အရှင်လတ်လတ်လေတွေအား ဖြင့် ကောင်းကင်သို့ ချီဆောင်ခံခဲ့သည်ဖြစ်ရာ (၄ရာ၂း၁), မေရှိယ မကြွလာမီ ဧလိယဦးစွာပြန်လာမည် ဟုမျှော်လင့်ခဲ့ကြသည် (မာလ ၁၂ -၃း၁, ၄း၅)။ ဗတို့ဇံ ဆရာယောဟန်၏ လုပ်ဆောင်မှုများမှာလည်း ဧလိယနှင့် သဏ္ဍာန်တူသည်ကိုလည်း တွေ့ရသည် (ဇာခရိ ၁၃း၄)။

‘ငါသည် ဧလိယမဟုတ်ဟုဆို၏’ ဗတို့ဇံ ဆရာယောဟန် က မိမိကိုယ်ကို ဧလိယ၏ အနာဂတ်ဖော်ပြချက်နှင့် စပ်ဆိုင်သည့် အခမ်းကဏ္ဍနှင့် သက်ဆိုင်သည်ဟု မမြင်သော်လည်း သခင်ယေရှုကမူ မာလခီအနာဂတ္တိကျမ်းမှ ပရောဖက်ပြုချက် တစ်စိတ်တစ်ပိုင်းပြည့်စုံလာသည်ဟုမြင်သည် (မသု ၁၁း၁၄, ၁၇း၁၂)။

ဤမည်သောပရောဖက်ဖြစ်သလော။ မောရှေက သူနှင့်တူသော ပရောဖက် တပါးသည် သူ့နောက်တွင် ကြွလာမည့် အကြောင်း၊ ကြိုတင်ဆိုခဲ့ပြီးဖြစ်သည်။ (တရားဟောစာ ၁၅, ယော ၁၅, ၆း၁၄, ၇း၄၀, တမန်တော် ၂၂-၂၃, ၇း၃၇) ဤအသုံးအနှုံးနှင့်စပ်လျဉ်း၍ ဓမ္မသစ်၌ ရှင်းလင်းချက် နှစ်ချက်ရှိရာ (၁) မေရှိယထံမှ အနာဂတ္တိ ဖော်ပြချက်နှင့် စပ်ဆိုင် သည့် အချက် ရှင်းလင်းစွာ ပေါ်ထွက်လာခြင်း (၇း၄၀-၄၁) သို့မဟုတ် (၂) မေရှိယနှင့်အတူသက်သေထင်ရှားလာခြင်း (တမန် ၃း၂၂) တို့ဖြစ်သည်။

▣ ‘ထာဝရဘုရား၏ လမ်းခရီးတော်ကိုဖြောင့်စေကြလော့’ ‘အစေခံခြင်းသီချင်း’ အရေးအသားဖြစ်သည့် ဟေရှာယ(၄၀-၅၄) မှ ၄၀း၃ ကို တဖန်ပြန်ကိုးကားခြင်းဖြစ်သည်။ (၄၂း၁-၉, ၄၉း၁-၇, ၅၀း၄-၁၁, ၅၂း၁၃- ၅၃း၁၂) အစပိုင်းတွင်ဣသရေလကို ရည်ညွှန်း ၅၂း၁၃ ၅၃း၁၂ တွင်မူ တဦးချင်းစီအားရည်ညွှန်းလာသည်။ လမ်းခရီးကို ဖြောင့်စေခြင်း အသုံးအနှုံး သည် ဘုရားမင်းများ တိုင်းခန်းလှည့်ရာတွင် လမ်းကိုကြိုတင်ပြင်ဆင်မွမ်းမံရသည့် ဝေါဟာရကိုသုံးနှုံးသည်။ ‘ဖြောင့်’ဟူသော အသုံးအနှုံးသည် ဝေါဟာရဇစ်မြစ်အားဖြင့် ‘ဖြောင့်မတ်ခြင်း’နှင့်ဆက်နွယ် မှုရှိသည်။ (အထူးခေါင်းစဉ် ၁ယော ၂း၉ ကိုရှု)

၁:၂၃ ‘တော၌ဟစ်ကြော်သောသူ၏အသံ’ ဟေရှာယ ၄၀း၃ နှင့်အတူ သွယ်ဝိုက် နှိုင်းယှဉ်ဖော်ပြခဲ့ သော မာလခီ ၃း၁ ကိုပြန်လည်ကိုးကားခြင်းဖြစ်သည်။

တပိုဒ်လုံးကိုခြုံငုံကြည့်သော် တမန်တော်ယောဟန်အနေဖြင့် ဗတို့ဇံဆရာယောဟန်အား အသုံးခံတန်ဆာပလာ သက်သက်မျှသာ သီဩလော်ဂျီဆိုင်ရာ ရှုထောင့်မှ ရည်ရွယ်ချက်ရှိရှိတင်ပြထားသည်။ အကြောင်းမှာ ပထမရာစု တွင်ဗတို့ဇံ ဆရာယောဟန်အား ဝိညာဉ်ရေးရာ ဥသျှောင်အဖြစ်ခံယူ၍သာ အယူမှားဝါဒများစွာ ထွက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။

ကျမ်းချက်- ၁:၂၄-၂၈
‘အစေခံသော သူတို့ကား ဖာရိရှဲ ဖြစ်ကြသတည်း။ ထိုသူတို့ကလည်း သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည်မှန်လျှင် အဘယ့်ကြောင့် ဗတို့ဇံကိုပေးရသနည်းဟု မေးပြန်ကြ၏။ ယောဟန်ကလည်းငါသည် ရေ၌ ဗတို့ဇံကိုပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောသူ တယောက်ရှိ၏။ ထိုသူသည် ငါ့နောက်ကြွလာသော်လည်းငါ့ထက်သာ၍ ကြီးမြတ်၏။ ထိုသူ၏ ခြေနင်းတော်ကြီးကိုမျှ ဖြည့်ခြင်းငှါ ငါမထိုက်ဟု ပြန်ပြော၏။ ယောဟန်သည် ဗတို့ဇံကို ပေးရာအရပ် ယောဒန်မြစ်တဘက် ဗေသနီရွာ၌ ဤအမှုအရာဖြစ်သတည်း။

၁:၂၄- ‘အစေခံသောသူတို့ကား ဖာရိရှဲဖြစ်ကြသတည်း’ ဤကျမ်းပိုဒ်သည် ဆိုလိုချက်ရောမူမရှိသည့် ကျမ်းပိုဒ်ဖြစ်သည်။ ဆိုလိုချက်မှာ (၁) ယောဟန်အား မေးခွန်းလာထုတ်သူများမှာ ဖာရိရှဲတို့စေလွှတ်သောသူများဖြစ်သည်။ သို့တည်းမဟုတ် (၂) ယဇ်ပုရောဟိတ် အများစုမှာ ဒေဒုဂရ များသာဖြစ်ကြရာ ယခုမေးခွန်းထုတ်သူများမှာ ဖာရိရှဲများဖြစ်နိုင်သည်။ အခမ်းငယ် ၁၉ မှအုပ်စုဖြစ်ဟန်မတူပေ။

အထူးဆွေးနွေးရန်ခေါင်းစဉ် - ‘ဖာရီရဲ့’

၁. ဤအသုံးအနှုံးသည် အောက်ပါအချက်များမှ စတင်ဖြစ်ပေါ်လာပုံရသည်။

က. ‘သီးခြားကင်းလွတ်စွာ ရပ်တည်မှုများ’ Macaabeen အချိန်ကာလ၌တိုးပွားလာသည်။
(အများလက်ခံသောအချက်ဖြစ် သည်။)

ခ. ‘ပိုင်းခြားရပ်တည်မှုများ’ ဟေဗြဲအသုံးအနှုံး အရင်းအမြစ်တခုထဲမှပင် အခြားအဓိပ္ပာယ်တခုဖြစ်သည်။ အချို့က ဘာသာ ပြန်ဆိုခြင်းကို ရည်ညွှန်းသည်ဟုဆိုသည်။ (၂တိ ၂:၁၅)

ဂ. ‘ပါရုန်များ’ အာရေမိအသုံးအနှုံးအရင်းအမြစ်တခုထဲမှပင် အခြားအဓိပ္ပာယ်တခုဖြစ်သည်။ အချို့ဖာရီရဲ့တို့၏ ယုံကြည်ခံ ယူချက်တွင် ပါရှားတို့၏ ‘ဇိုရိုအက်စတာ’ အယူဝါဒ များစွာရှိနေသည်။

၂. ၎င်းတို့သည် Hasidim (Pious ones) Maccabeen ခေတ်အချိန်ကာလတွင် တိုးပွားလာခဲ့သည်။ Antiochus IV Eiphphanes အားမလိုလားသည့် ဟေလေနစ်ကျူး ဆန်ကျင်သည့်အဖွဲ့ငယ်များစွာရှိသည်။ ဖာရီရဲ့တို့နှင့်စပ်ဆိုင်၍ Josephus ၏ Antiquites of the Jews 8.5. 1-3 တွင်ဖော်ပြသည်။

၃. ၎င်းတို့၏ အဓိက ယုံကြည်ရပ်တည်မှု၊

က. ယုဒကျမ်းဂန်စာရင်းဝင် Enoch ကိုလက်ပိုင်ပြုသည့်အလျောက် ကြွလာမည့်မေရိယကို ယုံကြည်သည်။

ခ. နေ့စဉ်အသက်တာ၌ ဘုရားသခင်၏ လှုပ်ရှားလုပ်ဆောင်မှု ကို ယုံကြည်ရာ ဇဒ္ဒါကြွသို့ခံယူရပ်တည်မှုနှင့် ဆန်ကျင်ဘက် အနေအထား၌ရှိသည်။

ဂ. လောကအသက်ရှင်မှုအပေါ်မူတည်၍ ဤဘဝပြီးနောက်ဘဝ၌ ခန္ဓာနှင့်ပင် ဆုလာဘ် သို့မဟုတ် အပြစ်ပေးခြင်းကို ခံရ မည်ဟု ယုံကြည်သည်။

ဃ. ဓမ္မဟောင်းနှင့်ရာဇဝင်ကျမ်း (Talmud)အပေါ် အခိုင်အမာရပ်တည်သည် ဓမ္မဟောင်းမှ ဘုရားသခင်၏ ပညတ်တရား များကို ရဗ္ဗိကျောင်းများမှ ခံယူဆည်းပူး၍ နာခံလိုက်လျှောက်ကြသည်။ (Shammai, the conservative and Hillel, the Liberal) ရဗ္ဗိဆိုင်ရာ ကျမ်းဂန်ပြန်ဆိုခြင်းသည် တွေးခေါ်ခံယူမှုကွာခြားသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် သမရိုးကျရှေးရိုး ဝါဒီ (conservative) နှင့်လွတ်လပ်စွာ ရပ်တည်ခံယူသူများ (Liberal)တို့အကြား ဆွေးနွေးမှုအပေါ် အခြေပြုထားကြသည်။ ဤသို့စကားအချိအချဆွေးနွေးရာမှ ထွက်ပေါ်လာသည့် ကျမ်းဂန်အနက်ကို ပုံစံနှစ်မျိုးဖြင့်ချရေးရာမှ Babylonian Talmud နှင့် မပြည့်စုံသည့် Palestine Talmud ဟူ၍ဖြစ်ပေါ်လာသည်။ မောရေသည် သိနာတောင်ပေါ်မှ ဤ နှုတ်တိုက် ဘာသာပြန်ဆိုမှုကို လက်ခံရရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ဤဆွေးနွေးမှုနှင့် စပ်လျဉ်း၍ သမိုင်းကြောင်းဆိုင်ရာ အစပြုလာသည်မှာ ဇေရုရှင်ကြီးမြတ်သောတရားစရပ်မှ ပုဂ္ဂိုလ်များ (နောက်ပိုင်းဆန်ဟီဒရင် လွှတ်တော်ဟုခေါ်ဆိုသည်) မှ အစပြုလာသည်ဟု ဆိုသည်။

င. ကောင်းကင်တမန်များနှင့်စပ်ဆိုင်၍လေ့လာခြင်း၌ တိုးပွားခြင်း ကောင်းသောနာမ်ဝိညာဉ်၊ ဆိုးသောနာမ်ဝိညာဉ်နှစ်မျိုး လုံးပါဝင်ပြီး ဤယုံကြည်မှုမှာ Persian dualism နှင့် ယုဒစာပေကျမ်းဂန်များမှ ဖြစ်တည်လာခြင်းဖြစ်သည်။

▣ ‘သင်သည်ခရစ်တော်မဟုတ်၊ ဇလိယမဟုတ်၊ ဤမည်သောပရောဖက်မဟုတ်’ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤသုံး ချက်လုံးသည် မေရိယနှင့်စပ်ဆိုင်သည့် အသွင်သုံးမျိုး ဂရိ ကိုကိုယ်စားပြုနေသည်။ အခြားစိတ်ဝင်စားဘွယ်ရှိသည်မှာလည်း အစောပိုင်း အချို့ဦးဆောင်သူအချို့က ခရစ်တော် ဒုတိယအကြိမ်မကြွလာမီ ဇလိယသည် ခန္ဓာနှင့်ပင်ပြန်လာဦးမည်ဟု ယုံကြည်သည် (Chrysotom, Jerome, Gregory an Augustine)။

▣ “လျှင်” ကျမ်းရေးသူ၏ ရှုထောင့်အမြင်၊ သို့မဟုတ် သူ၏ရေးသားမှု ရည်ရွယ်ချက်ကိုမြင်သာသည်။

▣ ‘အဘယ့်ကြောင့်ဗတ္တိဇံကိုပေးသနည်း’ ဘာသာအကူးအပြောင်း ဗတ္တိဇံသည် သာမန်အားဖြင့် ရှေးရိုးယုဒဘာသာကျင့်ထုံး တစ်ခုဖြစ်ပြီး တပါးအမျိုးသားများမှ ယုဒဘာသာသို့ ကူးပြောင်းလိုသောဆန္ဒရှိပါက လုပ်ဆောင်သည့်အရာဖြစ်သည်။ သို့ရာတွင်ဤ နေရာ၌မူ ယုဒလူမျိုးများ ကိုယ်တိုင်ဗတ္တိဇံခံရန်ဖြစ်သည်။ (အယူအဆတူသူ Qumran ယုဒများက မိမိဘာသာ ဗတ္တိဇံခံခြင်းကို ကျင့်သုံး၍ ဗိမာန်တော်၌ဝတ်ပြုရာတွင် အတွင်းသို့မဝင်မီ မိမိဖာသာရေးချိုးသန့်စင်ရသည်) (ဟေရှာယ၅၅:၁၅, ယေဇကျေလ၃၆:၂၅, ဇာခရိ၃:၁)

▣ ‘သင်တို့အလယ်၌ သင်တို့မသိသောသူ တယောက်ရှိ၏’ Bruce M.Metzger ကဏ္ဍ Perfect tense သည်ယောဟန်၏ ရေးသားဟန်လက္ခဏာတစ်ခုဖြစ်ကြောင်း အခိုင်အမာဆို၍ ဟေဗြဲစကားပုံ “သင်တို့အလယ်မှ သင်တို့မသိသော်လည်း သူ၏ရပ်တည်မှု ကို ရုပ်သိမ်းသူတစ်ဦး” ဟူသောစကားကို ကိုးကားသည်။

၁:၂၇ - ‘ထိုသူ၏ခြေနင်းတော်ကြီးကိုမျှ ဖြည့်ခြင်းငှါငါမထိုက်’ သခင်အိမ်ပြန်လာချိန်တွင် ကျွန်တဦးမှဖိနပ်ကြီးဖြည့် ပေးရသည့် လုပ်ဆောင်မှုကိုဖော်ပြသည်။ (အနိမ့်ကျဆုံး ကျွန်တဦးအသုံးခံနိုင်သည့် အစေခံအလုပ်) ယုဒဘာသာမှ ရဗ္ဗီများခံယူသည် မှာ ရဗ္ဗီတည့်တဦးသည် ဖိနပ်ကြီးဖြည့်ခြင်းမှလွဲ၍ ကျွန်တဦးလုပ်သည့်အရာမှန်သမျှ လိုလိုလားလား လုပ်ဆောင်သင့်သည်ဟုခံယူ သည်။ ဖိနပ်ကိုချွတ်ပေးရသည်သာမက ဖိနပ်စင်၌တရို့တသိမ်းဆည်းပေးရသည့်အပိုင်းလည်းရှိသေးသည်။ အဆုံးစွန်နိမ့်ချခြင်းကို တင်စားဖော်ကျူးသည်။

၁:၂၈ - ‘ဗေသနီရွာ’ King James Version ၌ ‘ဗေသဘရာ’ (Bethabara) (MSSN, C²) ဟုညွှန်းသည်။ Origen ၏တည်နေရာညွှန်ပြမှု နားလည်လွဲခြင်း အပေါ် KJV ဘာသာပြန်ဆိုသူတို့၏အားထားမှုကြောင့်ဖြစ်သည်။ ဗေသနီဟု မှတ်ယူမှသာ မှန်ကန်ပေမည် (Bodmen Papyrus, P⁶⁶) ယေရုရှလင် အရှေ့တောင်အရပ်ရှိ ဗေသနီမဟုတ်ဘဲ (၁၁:၈) ယေရိခေါတဖက်၊ ယော် ဒန်မြစ်တဖက်၌ (အရှေ့ဘက်) တည်ရှိသည်။

ကျမ်းချက် ၁:၂၉-၃၄
နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင် ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင် ၏သိုးသငယ်ကိုကြည့်လော့၊ ငါမရှိမှီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌ ထိုသူကိုဆိုလို၏။ အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အားထင်ရှားစေခြင်းငှါ ငါသည် ရေ၌ဗတို့ဇံကို ပေးလျှက်လာ၏။ ထိုမှတပါးဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကိုငါမြင်ရပြီ။ အစကထိုသူကိုငါမသိ။ ရေ၌ဗတို့ဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူ ကအကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင် ထိုသူကားသန့်ရှင်းသောဝိညာဉ် တော်၌ ဗတို့ဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။

၁:၂၉ - ‘ဤလောက၏အပြစ်ကိုဆောင်သွားသော’ ဆောင်သွားသည် - ဟူသောအသုံးအနှုံးက ယူဆောင်ပြီးအဝေးသို့သယ်ဆောင် သွားခြင်းကို ဆိုလိုသည်။ ဤကြိယာအသုံးအနှုံးသည် ဝတ်ပြုရာကျမ်း၁၆ မှ ‘လွတ်လပ်လဟာဘို. စာရေးတံကျသောဆိတ်’ (Scape goat) နှင့်ထပ်တူထပ်မျှဖြစ်သည်။ ဤလောက၏အပြစ်ဟု ရည်ညွှန်းရာ၌ သိုးသငယ်အားဖြင့် ဖြေရှင်းလုပ်ဆောင်ချက်ဖြစ်သည့် တလောကလုံးနှင့် သက်ဆိုင်သောအရာဖြစ်သည်။ (၁:၉, ၃:၁၆, ၄:၄၂, ၁၀:၂၄, ၄:၁၀, ၁၀:၂၄, ၂၅:၃၅, ၁၀:၂၄, ၄:၁၄) မှတ်သားရန်ရှိသည်မှာ ‘အပြစ်’ ကို ဧကဂုဏ် အနည်းကိန်း (singular) ကိုသုံး၍ အများကိန်း (Plural) ကိုမသုံးထားပေ။ ထိုတလောက လုံး၏အပြစ်ကို သခင်ယေရှု ရင်ဆိုင်ဖြေရှင်းခြင်းဖြစ်သည်။

▣ ‘ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့’ ထိုအချိန်၌ ပဿခါပွဲကျင်းပရန် သိပ်မလိုတော့ပေ (၂:၁၃) ထို့ကြောင့်အဲဂုတ္တုမှ (ထွက်မြောက်ရာ၁၂) ကယ်နှုတ်ခြင်း (ကယ်တင်ခြင်း)ကို ပုံဆောင်သည့် ပဿခါသိုးအား ရည်ညွှန်းလိုဟန်ရှိသည်။ ယောဟန်က ပဿခါသိုးကို သတ်ရသော တနေ့တည်း၌ပင် ယေရှုအသေခံခြင်းကိုဖော်ပြသည်။ သို့သော်လည်း အခြားဖွင့်ဆိုမှု များလည်းရှိသေး သည်။

- ၁. ဟေရှုယဂ္ဂဒး၇ မှ အစေခံကျွန်၏ ဝေဒနာကို ရည်ညွှန်းသည်
 - ၂. ကမ္ဘာဦး၂၂:၈,၁၃ မှ ခြုံတွင်ချိုငြိလျက်ရှိသည့်သိုးသငယ်ကို ရည်ညွှန်းသည်
 - ၃. ထွက်မြောက်ရာ၂၉:၃၈-၄၆ မှ ယဇ်ပလင်ပေါ် နေ့တိုင်းအစဉ်မပြတ် ပူဇော်ရသော သိုးသငယ်ကိုရည်ညွှန်းသည်။
- မည်သို့ပင်ဖြစ်စေကာမူ သိုးသငယ်ကိုပူဇော်ဖို့ရန် စေလွှတ်ခြင်းသာလျှင်ဖြစ်သည် (မာကု၁၀:၄၅)။ သခင်ယေရှု၏အသေခံပူဇော်ခြင်း ကို တင်စားပုံဆောင်သည်။ ဤအချက်ကို ရှင်ပေါလုက တခါမျှမရည်ညွှန်းခဲ့ဘဲ ယောဟန်ကသာ ရှားရှားပါးပါးတင်ပြထားသည်ကို တွေ့ရသည် (၁:၂၉,၃၆, တမန်စာ၃၂ နှင့် ၁ပေး၁၉ကိုလည်းရှု)။ ရှင်ယောဟန်၂၁:၁၅၌ အခြားစကားလုံးကိုသုံး၍ ဗျာဒိတ်ကျမ်း၌မူ

၂၈ကြိမ် တွေ့ရသည်။ဗဟိုဦးစီးဌာန၏ ဤပုံဆောင်ချက်၊ သက်သေခံချက်၊ ဘုရား၏ဖွင့်ပြခြင်းဖြစ်သည့်သိုးသငယ်သည် အောင်မြင်သောစစ်သူရဲပင် ဖြစ်သည်။ ပူဇော်ခံရသည့် အသွင်အပြင်သည် ပစ္စုပန်နှင့်သက်ဆိုင်ဆဲ ရှိသော်လည်း အနာဂါတ်ကာလ တချိန်တွင်မူ အောင်မြင်စွာစီ ရင်မည့်သူအဖြစ် ကြိုတင်၍ထင်ရှားလေသည် (ဗျာဒိတ်၅-၆၊ ၁၂-၁၃)။

၁:၃၀ ‘ငါမရှိမှီရှိနှင့်သည်ဖြစ်၍’ အခင်းငယ်၁၅ မှ အဓိကရည်ညွှန်းချက်ကို တဖန်ရည်ညွှန်းပြန်သည်။ ရှေ့မဆွကတည်ရှိမှုနှင့် မေရိယ၏ ဘုရားဖြစ်ခြင်းကို အထူးပြုသည့် နောက်ထပ်အချက်တချက်လည်းဖြစ်သည် (ယော၁:၁၅, ၈:၅၈, ၁၆:၂၈, ၁၇:၅,၂၄, ၂ကော၈:၉, ဖိလိပိ၂:၆-၇, ကောလောသံ၁:၁၇, ဟေဗြဲ၁:၃)။

၁:၃၁ ‘သို့သော်လည်း ထိုသူကိုဣသရေလလူတို့အားထင်ရှားစေခြင်းငှါ’ အများဆုံးတွေ့ရသည့်ယောဟန်၏ ရေးဟန်ဖြစ်သည် (၂:၁၁, ၃:၂၁, ၇:၄, ၉:၃, ၁၇:၆, ၂၁:၁၄, ၁ယော၁:၂, ၂:၁၉,၂၈, ၃:၂, ၅:၈, ၄:၉)။ ထိုအသုံးအနှုန်းကိုအခြားခရစ်ဝင်ကျမ်းများ၌ မာကု၄:၂၂ ၌သာရှားရှားပါးပါးတွေ့ရသည်။ ‘သိခြင်း’ နှင့် ဆက်စပ်သော ဤစကားလုံးသည် ဟေဗြဲအသုံးအနှုန်းအရ တစ်စဉ်းအား အပေါ်ယံသက်သက် သိခြင်းထက် သာ၍နက်နဲသော မိတ်သယ ကိုဖော်ဆောင်သည်။ ယောဟန်၏ ဗဟိုဦးစီးရည်ရွယ်ချက် နှစ်မျိုးမှာ (၁) လူအများကိုပြင်ဆင်ထားပေးရန် နှင့် (၂) မေရိယအား ဖော်ပြမိတ်ဆက်ပေးရန်ဖြစ်သည်။

‘ထင်ရှား’ ဟူသောကြိယာ (Phanerō)ကို ဖော်ပြ (apokaluptō)၌ အစားထိုးသုံးနှုန်းပုံရသည်။ ယေရှုသည် ဘုရားသခင်၏ အလင်း ပေး/မြင်စေခြင်း နှင့် သတင်းစကားကို လူအတွက်ယူဆောင်လာသည်။

၁:၃၂-၃၃ သန့်ရှင်းသောဝိညာဉ်တော် ကြွဆင်းလာပြီး ယေရှုအပေါ်တည်နေသည်ကို ယောဟန်မြင်ခဲ့သည့်အတိုင်းသုံးကြိမ်တိုင် အထူးရည်ညွှန်းသည်။

၁:၃၂ ‘ဝိညာဉ်တော်သည် ကောင်းကင်မှဂျိုးငှက်ကဲ့သို့ဆင်းသက်၍’ မေရိယကြွလာခြင်းနှင့်စပ်ဆိုင်၍ ဟေရုယ၌ကြိုတင်ဖော်ပြ ချက် (အခင်းကြီး ၄၀-၆၆) ကိုပြန်လည်အမှတ်ရစေသည် (ဟေရုယ ၄၂:၁, ၁၉:၂၁, ၆:၁)။ ဤနေရာတွင် ထိုအချိန်မတိုင်မီအထိ ယေရှု၌ ဝိညာဉ်တော်မရှိဟု မဆိုလိုပါ။ ဘုရားသခင်၏ အထူးရွေးချယ်၊ ခန့်အပ်ခြင်း၏ လက္ခဏာသက်သေဖြစ်သည်။ ဤအချက်တို့ သည် ယေရှုအား အဓိကထားတင်ပြခြင်းထက် ဗဟိုဦးစီးဌာနယောဟန်၏ အခင်းကဏ္ဍကို အဓိကစောင်းပေးဖော်ပြသည်။

ယုဒလူမျိုးတို့၌ ခေတ်ကာလအပိုင်းအခြားနှစ်ခုရှိရာ (အထူးခေါင်းစဉ် ၁ယော၂:၁၇ကိုရှု) လက်ရှိဆိုးယုတ်သော အချိန်ကာလ နှင့် အနာဂါတ်ဖြောင့်မတ်ခြင်း ကာလဟူ၍ဖြစ်သည်။ ခေတ်ကာလသစ်ကို ဝိညာဉ်တော်၏ ခေတ်ကာလဟုခေါ်သည်။ ဗဟိုဦးစီးဌာန ယောဟန်၏ သတင်းစကား၌ (၁) ဤသူသည် မေရိယဖြစ်ကြောင်းနှင့် (၂) ခေတ်ကာလသစ်အတွက် အာရုဏ်တက်ပြီဖြစ်ကြောင်းရည် ရွယ်သည်။

▣ ‘ဂျိုး’

- (၁) ဣသရေလလူမျိုး၏လက္ခဏာ သက်သေကဲ့သို့လည်းကောင်း (ဟောရှေ၇:၁၁)
- (၂) ကမ္ဘာဦး၁:၂ ဖန်ဆင်းခြင်း၌ အသုံးအနှုန်းတစ်ခုဖြစ်သည့် ငှက်မက မိမိစုများအပေါ်သားဖောက်ရန်အလိုငှါ ဝပ်ပေးခြင်းကဲ့ သို့ ဝိညာဉ်တော်၏လုပ်ဆောင်မှုကို သုံးနှုန်းရာ၌လည်းကောင်း၊
- (၃) ဒဿနိက ဆိုင်ရာ ဉာဏ်ပညာ၏ လက္ခဏာအဖြစ်လည်းကောင်း၊
- (၄) သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်း၌ ပုံဆောင်ချက်အနေနှင့်လည်းကောင်း အသုံးပြုသည်။ (ဝိညာဉ်တော်သည် ငှက်မဟုတ်ပါ။)

▣ ‘နားတော်မူသည်ကို’ အထူးခေါင်းစဉ် “တည်မြဲခြင်း” ၁ယော၂:၁၀ ကိုကြည့်ပါ။

၁:၃၃ “အစကို ထိုသူကိုငါမသိ” ဗဟိုဦးစီးဌာန ယောဟန်က ယေရှုကို ထိုမတိုင်မီ ပုဂ္ဂိုလ်ရေးအရ အလျှင်းမသိသည်ကိုမဆိုလိုပဲ ကြွလာမည့် မေရိယမှန်း မသိခြင်းကိုဆိုလိုသည်။ လောကတော်စပ်မှုအရ ဆွေးမျိုးများဖြစ်သည့်အလျောက် နှစ်နှင့်ချီ၍ မိသားစုနှင့်စပ် ဆိုင်၍ ကိုးကွယ်ခြင်းနှင့်စပ်ဆိုင်၍ စုရုံးတွေ့ဆုံမှုများရှိခဲ့ပါသည်။

▣ ‘ရေ၌ဗဟိုဦးစီးပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက’ ဓမ္မဟောင်းကာလ၌ ပရောဖက်များအားဘုရားက တိုက် ရိုက်စကားပြောခဲ့သည်နည်းတူ ဗဟိုဦးစီးဌာန ယောဟန်အားလည်း စကားပြောခဲ့သည်။ ၎င်းအား ဤလုပ်ဆောင်ချက်အချို့နှင့် ယေရှု၏ ဗဟိုဦးစီးခြင်း အဖြစ်သနစ်အားဖြင့် ထိုသူသည်မေရိယဖြစ်ကြောင်း ယောဟန်ကို နားလည်စေသည်။

ဘာသာရေးလုပ်ပိုင်ခွင့်တခုကို ယောဟန်လုပ်ဆောင်နေသည်ဖြစ်ရာ ဤလုပ်ပိုင်ခွင့် အရင်းအမြစ်ကို ယေရှုလင် အာဏာပိုင် များက သိလိုခဲ့ကြသည် (၁:၉-၂၈)။ ဗဟိုဦးစီးဌာနယောဟန်ကလည်း ဤလုပ်ပိုင်ခွင့်၌ သခင်ယေရှုအားညွှန်ပြသည်။ ယေရှု၏ဗဟိုဦး

သည် ယောဟန်၏ဗေဒတို့ထက် အလွန်ကောင်းမွန်ပါသည်။ ရေ၌ ယေရှုဗဟိုခံခြင်းအမှုသည် ဝိညာဉ်တော်ဗဟိုခံ၏ လက္ခဏာ သက်သေဖြစ်လာမည် ဖြစ်ပြီးခေတ်ကာလအသစ်၌ ပူးတွဲလုပ်ဆောင်သည့် မင်္ဂလာဝတ်တစ်ခုဖြစ်လာသည်။

▣ ‘ထိုသူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗဟိုခံပေးသောသူပေတည်း’ ဝကော၂:၁၃၅ ဖော်ပြသည့်အတိုင်း ဘုရားသခင် ၏အိမ်တော်သားအဖြစ်သို့ တစ်တစ်တစ်အစပြုရေတွက်ဝင်ခြင်းနှင့် စပ်ဆိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ကိုဘော်ပြ ဤ ခရစ်တော်နှင့်မိတ်ဆက်ပေးပြီး ခရစ်တော်၌ ဗဟိုခံခြင်းနှင့်ခရစ်တော်၏ခန္ဓာအဖြစ်သို့ ယုံကြည်သူလူသစ်ဖြစ်လာစေသည် (ယော၁၆:၈-၁၃)။

အထူးခေါင်းစဉ် “သန့်ရှင်းတော်မူသောသူ” ဝယော၂:၂၀ ကိုရှု
၁:၃၄ “ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကိုသက်သေခံသည်”
Perfect Active Indicative ဖြစ်ရာ အတိတ်၌လုပ်ဆောင်ခဲ့သည့်အရာသည်၊ ယခုအခါပြီးပြည့်စုံခြင်းသို့ ရောက်၍ ဆက်လက်တည်ရှိ ဖြစ်တည်နေမှုကို ဖော်ပြသည်။ ဝယော၁:၁-၄ နှင့်အလားတူဖြစ်သည်။

▣ “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်း” ဂရိစကားလုံး παῖς သည် သာမန်အားဖြင့် ‘အစေခံကျွန်’ ဟုအဓိပ္ပါယ်ရသော် ဟေဗြဲဘာသာ (ebed, BDB 712) LXX ၏နောက်ကွယ်၌ “သား”ဟူသော အဓိပ္ပါယ်ထင်ဟပ်နေပြန်သည်။ သို့ဖြစ်လျှင် ဟေရှုယ ၅၃ (ယော၁:၂၉ မှသိုးသငယ်ကဲ့သို့) သည် ဒံယေလဂုး၁၃ အစား ခမ္မဟောင်းရည်ညွှန်းချက်တစ်ခုဖြစ်သည်။ ယေရှုသည် သားနှင့်အစေခံကျွန် နှစ်ခုလုံးကို- ယူထားသော်လည်း ယုံကြည်သူကိုမူ ကျွန်မဖြစ်စေပဲ သားဖြစ်ခြင်းအခွင့်ကိုသာပေး တော်မူသည်။

အလားတူ အသုံးအနှုန်းကို နာသနေလက ယော၁:၄၉တွင် သုံးနှုန်းထားသည်။ စာတန်ကလည်း မသဲ၄:၃တွင် ဤအသုံးအနှုန်းကို သုံးထားသည်။ စိတ်ဝင်စားဘွယ်ကောင်းသည်မှာ နောက်ပိုင်းရှာဖွေတွေ့ရှိသော မူကွဲဂရိကျမ်းဂန်များ၌ MSS P⁵ နှင့် à ၌ ဘုရား သခင်၏သားတော် ဟူသောအသုံးအနှုန်းအစား “ဘုရားသခင်ရွေးချယ်တော်မူသောသူ” ဟုဖော်ပြသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဘုရားသခင်၏သားတော်ဟူသော အသုံးအနှုန်းကို အများဆုံးတွေ့ရှိရသည်။ သို့သော်၊ အကယ်၍ကျမ်းစကားတလုံး၏ အရင်းအမြစ်ကို တိတိကျကျသုံးသပ်ရတည်မည်ဆိုလျှင် မူရင်း၌ များသောအားဖြင့် ကို.ရို.ကားယားဖြစ်၍ ပုံစံမကျသည့်အရာများစွာကိုတွေ့ရရာ ကျမ်း အသုံးအနှုန်းတစ်စုံတိုင်း၌ ကန့်သတ်ချက်ရှိနေသော်လည်းတစ်ခုနှင့်တစ်ခု ဖလှယ်၍ချိန်ဆပြန်ဆိုရပါမည်။ Gordon Fee က “*The Textual Criticism of New Testament*” စာမျက်နှာ ၄၁၉-၄၃၃၌ တင်ပြထားသည်မှာ ယော၁:၃၅ ယောဟန်က ဘုရားသခင်၏သားတော် (KJV,RSV) ဟုသုံးနှုန်းသလော! အစောပိုင်းကျမ်းပုံစံဖြစ်စေကာမူ MS အထောက်အထားက ပိုင်းခြားရာတွင် ‘သားတော်’ အသုံးအနှုန်းကို Alexandrian witnesses (P⁶⁶, P⁷⁵, B, C, L cop⁶⁰) နှင့် OL (our, c, flg) Syriac witnesses တို့တွင်တွေ့ရပြီး “ရွေးချယ်တော်မူသောသူ” အသုံးအနှုန်းအား Alexandrian P⁵, à, cop^{sa} နှင့် OLMSS, a, b, e, ff² နှင့် Old Syriac တွင်တွေ့ရသည်။

ဤမေးခွန်းကိုနောက်ဆုံး ဆုံးဖြတ်ရသော် ကနဦးမှစ၍ ကြည့်ရပါမည်။ ကျမ်းကိုလက်ဆင့်ကမ်း ကူးရေးခဲ့ခြင်း၌ ဖြစ်နိုင်ခြေရှိ သော အချက်တချက်မှာ ဤသို့ကွဲလွဲခြင်းသည် မတော်တဆကွဲလွဲခြင်းမဟုတ်။ ကျမ်းကူးရေးသူများ၏ ရည်ရွယ်ချက်၊ ခံယူချက် မတူညီမှုကြောင့်ပင်ဖြစ်သည် (Bart D.Ehrman’ ၏ “*The Orthodox Corruption of Scripture*” စာမျက်နှာ၆၉-၇၀)။ သို့ရာတွင် ဒုတိယရာစုနှစ်ကျမ်းရေးသူတို့ ခရစ်တော်နှင့်ဆိုင်သည့် သီဩလော်ဂျီ (Christology) အား အထောက်အကူဖြစ်ဘို့ ခြားနားအောင် ရေးခြင်း၊ သို့မဟုတ် ရှေးရိုးစွဲ (Orthodox) ကျမ်းကူးသူများက ၎င်းတို့၏ ယုံကြည်လက်ခံ၊ ကျင့်သုံးမှုနှင့်အညီ ကွဲ ပြားစွာ ပြန်လည် ဆန်းသစ်ရေးသားခြင်း “ရွေးချယ်တော်မူသောသူ” ဟု ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။

ကျမ်းအဖွင့်စာမျက်နှာသည်လည်း နောက်ဆုံးအဆုံးအဖြတ်တချက်ဖြစ်သည်။ ဗဟိုခံဆရာယောဟန် အနေဖြင့် မေရှိယနှင့်စပ် ဆိုင်သည့်အရာကိုသာ ညွှန်ပြနေကတည်းက ဤကျမ်းချက်၌ မေရှိယနှင့်စပ်ဆိုင်သည့် ဆာလံ၂:၇ သို့မဟုတ် ဟေရှုယ၄၂:၁ သည်တ ဖန်ထင်ဟပ် နေသည်ဖြစ်စေ ဤအချက်သည် ခရစ်ယာန်သီဩလော်ဂျီရှုထောင့် တစ်ခုသက်သက်မဟုတ်ပေ။ ယော၁:၂၉ မှ ပဿခါသိုး သငယ်၏ ဝေဒနာခံ ပေးဆပ်ခြင်းအမှုကို ရည်ရွယ်ဖော်ပြသော ဤကျမ်း၌ “ရွေးချယ်တော်မူသောသူ” ဟူသောအသုံးအနှုန်းက အငြင်းပွားစရာ ဖြစ်လာတော့သည်။

ကျမ်းချက် ၁:၃၅-၄၂

“တမန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍ ယေရှုကြွတော်မူသည်ကိုမြင်လျှင် ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့ဟုဆို၏။ တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ယေရှုသည်လှည့်၍ ထိုသူတို့လိုက်ကြသည်ကို မြင်တော်မူလျှင် အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ထိုသူတို့က ‘ရဗ္ဗီ’ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်း ဟုမေးလျှောက်ကြ၏။ (ရဗ္ဗ အနက်ကား အရှင်ဘုရားဟု ဆိုလိုသတည်း) ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ၁၂နာရီအချိန် ဖြစ်၍ မိုးချုပ်သည်တိုင်အောင် အထံတော်၌ နေကြ၏။ ယောဟန်၏ စကား ကိုကြား၍ နောက်တော်သို့လိုက်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကား ရှိမုန်ပေတရုဗီ အန္တေ ပေတည်း။ ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေ့ဦးစွာတွေ့လျှင် ငါတို့သည် မေရှိ ကိုတွေ့ပြီဟုပြောဆိုလျက် သူ့ကိုယေရှုထံသို့ ပို့ဆောင်ပေး၏။ (မေရှိ အနက်ကား ခရစ်တော်ဟု ဆိုလိုသတည်း) ယေရှုသည်ထိုသူကိုကြည့်ရှု၍ သင်သည်ယောန၏သား ရှိမုန်ဖြစ်၏။ ဂေဖ အမည်သစ်ကိုရလတ္တံ့ ဟုမိန့်တော်မူ၏ (ဂေဖ အနက်ကား ပေတရုဟုဆိုလိုသတည်း)။

၁:၃၅ ‘တပည့်နှစ်ယောက်’ ဤတပည့်နှစ်ယောက်ကို ခေါ်ယူခြင်းအရာ၌ မာကု၁:၁၆-၂၀ နှင့်ကွဲလွဲမှု ရှိနေပုံရသည်။ သခင်ယေရှုနှင့် ဤ ဂါလိလဲ နယ်သားတပည့်တော် များအကြား ယခင်က မည်သည့်အတိုင်းအတာထိ ဆက်သွယ်မှုရှိခဲ့ကြောင်း မသေချာပေ။ ထိုနေ့ရက်ကာလ၌ ရဗ္ဗီတဦး၏ အချိန်ပြည့်နောက်လိုက်ဖြစ်လာဘို့ လုပ်ရိုးလုပ်စဉ်တခုကို ဖော်ပြချက်ဖြစ်သည်။ ရဗ္ဗီဖြစ်ခြင်း၌ အခြေခံအားဖြင့် ရှုတ်ထွေးသည့် လုပ်ထုံးများရှိသော်လည်း ခရစ်ဝင်ကျမ်း၌တွေ့ရသည့် အရာများအရ ထိုရဗ္ဗီဆိုင်ရာ သတ်မှတ်ချက်များ ကို တိကျစွာ လိုက်နာခြင်းမျိုးမရှိပေ။ ဖော်ပြပါတပည့်နှစ်ဦးမှာ အန္တေ(၄၀) နှင့် တမန်တော်ယောဟန် (ခရစ်ဝင်ကျမ်း၌ မိမိကိုယ်ကို တခါမျှမရည်ညွှန်းသူ) တို့ဖြစ်သည်။

တပည့်တော်ဟူသော အသုံးအနှုံးသည် (၁) ခံယူဆည်းပူးသူ နှင့် (၂) နောက်လိုက်ဟု အဓိပ္ပါယ်ရသည်။ ယေရှုခရစ်တော်အား ကြွလာ မည့်မေရှိယအဖြစ် လက်ခံသည့် ယုံကြည်သူတို့အား ကနဦးအခေါ်အဝေါ်တခုဖြစ်သည်။ အရေးကြီးသည့်မှတ်သားစရာ တခုမှာ ဓမ္မသစ်အခေါ် ‘တပည့်တော်’ ဟူသည် ဆုံးဖြတ်ချက်ချသည့် အဆင့်သက်သက်မဟုတ်ပါ (မသု၁၃:၂၈, ၁၀-၂၀) ခရစ်ယာန်အသက် တာဟူသည် အစပြုဆုံးဖြတ်ချက်ချခြင်း (နောင်တရခြင်းနှင့်ယုံကြည်ခြင်း) နောက်၌ နာခံလိုက်လျှောက်မှုနှင့်စွဲမြဲ ယုံကြည်မှုက ထပ် ကြပ်လိုက်လာသည်။ ခရစ်ယာန်အသက်တာဟူသည် ကောင်းကင်ဝင်ခွင့်လက်မှတ်တစောင်ရထားခြင်းမျိုးသက်သက်မဟုတ်ပဲ နေ့စဉ် အသက်တာ၌ ယေရှုနှင့်အကျွမ်းဝင်ခြင်း၊ အစေခံတတ်ခြင်းဖြစ်သည်။

၁:၃၇ ‘တပည့်တော်နှစ်ယောက်တို့သည်ထိုစကားကိုကြားလျှင်’ ဗတ္တိဇဆရာယောဟန်က မိမိကိုယ်မိမိမညွှန်ပြပဲ ယေရှုကိုသာညွှန် ပြသည်။ (၃:၃၀)

၁:၃၈ ‘ရဗ္ဗီ’ (ဆရာဟုလည်းအဓိပ္ပါယ်ရသည်) ပထမရာစုနှစ် ယုဒဘာသာတွင် မောရှေ၏ပညာတို့ကျမ်းနှင့် နှုတ်တိုက်ပို့ချသော ကျမ်းဂန် (Talmud) ကိုနာခံ၍၊ ပြတ်ပြတ်သားသား ရပ်တည်သူများအား အများဆုံးခေါ်ဝေါ်သည့်အမည်နာမ ဖြစ်သည်။ တည့်တည့် အနက်ဖွင့်သော် ‘အကျွန်ုပ်သခင်’ ဟုအဓိပ္ပါယ်ရသည်။ ဤအသုံးအနှုံးနှင့်ထပ်ထူထပ်မျှ တမန်တော်ယောဟန်က ‘ဆရာ’ဟုသုံးနှုံးသည် (၁၁:၈,၂၈, ၁၃:၁၃-၁၄, ၂၀:၁၆ ကိုရှု)။ ယောဟန်၏သို့ သုံးနှုံးခြင်းကိုကြည့်ခြင်းအားဖြင့်လည်း တပါးအမျိုးသားများအတွက်လိပ်မူ ထားကြောင်းတွေ့ရသည် (၃:၈,၄၁,၄၂ ကိုရှု)။

▣ ‘ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်း’ အစဉ်အဆက်ကျင့်သုံးသည့် နည်းဥပဒေသအရ ဆရာနှင့်တပည့်အကြား အတည့်အလင်း ဝန်ခံမှုကို တည်ဆောက်သည့်လုပ်ထုံး တခု အတိုင်းလုပ်ဆောင်ပုံရသည်။ ၎င်းတို့၏ မေးခွန်းအရ လမ်း၌ကြိုကြိုက်၍ မေးခွန်းအနည်းငယ်မေးခြင်းမျိုးထက် ယေရှုနှင့်အချိန်ကြာကြာယူလိုသောသဘောဖြစ်သည် (၃:၉ကို ရှု)။

Menō (တည်ရှိရာ) စကားလုံးကို ၃၈,၃၉တွင် သုံးကြိမ်တွေ့ရသည်။ ခန္ဓာနှင့် ဆိုင်သောနေရာ သို့မဟုတ် ဝိညာဉ်ရေးရာ နယ်ပယ်ကို ညွှန်းနိုင်သည်။ အသုံးအနှုံး သုံးခုလုံးသည် အခြားအဓိပ္ပါယ်တခုကိုလည်း ဖော်ဆောင်နေပုံရရာ ဤသို့ စကားလုံးတလုံး၌ အဓိပ္ပါယ်နှစ် မျိုးဆောင်သည့် အသုံးအနှုံးမျိုးကို ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ အများဆုံးတွေ့ရသည် (၁:၁၅, ၃:၃, ၄:၁၀-၁၁, ၁၂:၃၂)။ ရည်ရွယ် ချက်ရှိရှိ အဓိပ္ပါယ်နှစ်မျိုးဖော်ဆောင်သည့် ရေးဟန်မှာ ယောဟန်၏ထူးခြားသည့် ဝိသေသဖြစ်သည်။

၁:၃၉ ‘ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍’ ရှင်ယောဟန်အနေဖြင့် (၁) သန်းခေါင်ယံ ၁၂:၀၀နာရီ သို့မဟုတ် (၂) တနေ့တာ ကုန်ဆုံးချိန်၌ စတင်ရေတွက်သည့် ရောမစံတော်ချိန်၊ သို့မဟုတ် ညနေ(နေဝင်ချိန်) ၆:၀၀အချိန်၌ စတင်ရေတွက်သည့်

ယုဒစံတော်ချိန် အပေါ် ရည်ညွှန်းသလော သေချာစွာမသိရပေ။ ယောဝဇ္ဇာ ၁၄ နှင့် မာကု ၁၅:၂၅ ကို နှိုင်းယှဉ်သော် ဤစံတော်ချိန်သည် ရောမ စံတော်ချိန်ဖြစ်ပုံရသည်။ သို့သော်လည်း ယောဝဇ္ဇာ ၉ ကိုကြည့်သော် ယုဒစံတော်ချိန်ဖြစ်ပုံရပြန်ရာ၊ ယောဟန်အနေဖြင့် စံတော်ချိန်နှစ်မျိုးလုံးကို အသုံးပြုဟန်ရှိသည်။ ဤနေရာတွင် ရောမစံတော်ချိန် # ၂ သို့မဟုတ် ညနေ ၄:၀၀ နာရီအချိန်ဖြစ်ပါသည်။

၁:၄၀ ‘ယောဟန်၏စကားကိုကြား၍ နောက်တော်သို့လိုက်သောသူ နှစ်ယောက်တို့တယောက်’ ကျမ်းရေးသူ (တမန်တော် ယောဟန်က) က တခါမျှမိမိကိုယ်ကို မရည်ညွှန်းပေ (၂၁:၂)။ သေချာသောဖြစ်နိုင်ချေ အရ - ယောဟန်စကားကိုကြား၍ နောက်တော်သို့လိုက်သောသူ နှစ်ယောက်တို့တွင် နောက်တယောက်မှာ ဇေဗဒဲ၏သား ယောဟန်သာလျှင်ဖြစ်သည် (မသံ ၄:၂၁, မာကု ၁:၁၉ ကိုရှု)။

၁:၄၁

NASB - ထိုသူသည် မိမိအလိုကို ရှေ့ဦးစွာတွေ့လျှင်

NKJV,NRSV - ထိုသူသည် ရှေ့ဦးစွာ မိမိအလိုကိုတွေ့လျှင်

TEV - တွေ့သည်နှင့်တပြိုင်နက်

NJB - ရှေ့ဦးစွာ အကြွေလုပ်ဆောင်သည်မှာ

ဤသို့ မတူကွဲပြားမှုအရ အနက်ပြန်ဆိုရာတွင်

၁. အကြွေ၏ ရှေ့ဦးစွာလုပ်ဆောင်မှု

၂. အကြွေ ရှေ့ဦးစွာ တွေ့ရှိသောပုဂ္ဂိုလ်

၃. အကြွေ ရှေ့ဦးစွာ သွား၍ပြောကြားသူ ဟူသောအဓိပ္ပါယ်များသက်ရောက်သည်။

☐ ‘မေရှိ’ (ခရစ်တော်ဟု အနက်ဖွင့်ထားသည်) ၁:၂၀ ကိုရှု

၁:၄၂ ‘ယေရှုသည် ထိုသူကိုကြည့်ရှု၍’ ရည်ရွယ်ချက်ရှိသော အကြည့်ကို ရည်ညွှန်းသည့် အသုံးအနှုံးဖြစ်သည်။

☐ ‘ယောန၏သားရှိမုန်’ ပေတရု၏ဖခင်အမည်နှင့်စပ်လျဉ်း၍ ဓမ္မသစ်၌ ရှုပ်ထွေးမှုအချို့ရှိသည်။ မသံ ၁၆:၁၇ တွင် အချို့ခေတ်သုံးကျမ်း၌ ပေတရုအား ယောန၏သား (Iōnas) ဟုဖော်ပြသော်လည်း အချို့ခေတ်သုံးကျမ်းများ၌ ယောဟန်၏သား (Iōannes) ဟုဖော်ပြသည်။ ‘ယောဟန်’ အမည်ကို MSS, P⁶⁶, P⁷⁵ à နှင့် L, MSB ၌ထိုအတိုင်းဖော်ပြသော်လည်း ‘n’ တလုံးတည်းသာတွေ့ရသည်။ (Iōanēs) ယောနဟူသောအမည်ကိုမူ MSS, A, B³, K နှင့်နောက်ပိုင်း အခြားဂရိကျမ်းများ၌ တွေ့ရသည်။ ဤမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသောအဖြေရှိပုံမရပေ။ စာလုံးပေါင်းကွဲပြားမှုကို အာရေမိဘာသာမှ အမည်နာမပြန်ဆိုမှု၌ အများဆုံးတွေ့ရသည်။

Michael Magill ၏ ‘The New Testament Transline’ မှစာမျက်နှာ ၃၀၃ တွင်ဖော်ပြချက်အရ ရှိမုန်နှင့်ရှိမောင်ကို ဖလှယ်၍ အသုံးပြုသည့်အတိုင်း ယောနနှင့်ယောဟန်ကို ဂရိဘာသာစကား၌ ဖလှယ်၍အသုံးပြုထားသည်။

☐ ‘ကေဖ အမည်သစ်ကိုရလတ္တံ့’ (ပေတရုဟု အဓိပ္ပါယ်ရသည်) ကေဖဟူသော အသုံးအနှုံးသည် အာရေမိအသုံးအနှုံးကျောက် တုံး (Kepa) မှသည် ဂရိလို (Kephas) ဖြစ်လာသည်။ ခိုင်ခန့်ခြင်း၊ အင်အားရှိခြင်းနှင့် အရှည်တည်တံ့ခြင်းကိုဖော်ဆောင်သည်။

အချက်သည်လည်း ကျမ်းရေးသူမှ သခင်ယေရှု၏ အသက်တာနှင့်ဟောကြားချက်များအား တပါးအမျိုးသားစာရှုသူများ အတွက် အထောက်အမ ဖြစ်ဘို့ရန် သုံးနှုံးချက်များအနက်မှ တချက်ဖြစ်သည်။ ဤအခဏ်း၌စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ကျမ်းအနက်ပြန် ပေးသည့် အသုံးအနှုံးစနစ်ကို နှစ်ကြိမ်ကိုဖော်ပြသည်။

၁. ၁:၁၈၅ အသုံးပြုသည့် ကျမ်းအဖွင့်

၂. ၁:၄၂၅ အသုံးပြုသည့် ရှင်းပြ/ အနက်ဖွင့်/ ဘာသာပြန်ဆိုမှု။

ကျမ်းချက် ၁:၄၃-၅၁ ‘နက်ဖြန်နေ့၌ဂါလိလဲပြည်သို့ကြွခြင်းငှါ၊ အလိုတော်ရှိလျှင် ဖိလိပွကိုတွေ့၍ ငါ့နောက်သို့လိုက်လော့ဟုမိန့်တော်မူ၏။ ဖိလိပွအား အခြွေနှင့်ပေတရုမ္မေးဘွားရာ၊ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။ ဖိလိပွသည် နာသနေလကိုတွေ့လျှင် မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ ရေးထားသောသူ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကိုငါတို့သည် တွေ့ကြုံပြီဟုဆို၏။ နာသနေလကလည်း နာဇရက်မြို့ထဲက ကောင်းသောအရာတစ်ခုမျှထွက်နိုင်သလောဟု မေးလျှင် ဖိလိပွက လာ၍ကြည့်ပါဟုဆို၏။ နာသနေလ လာသည်ကိုယေရှုသည် မြင်တော်မူလျှင် လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သောဣသရေလ လူအစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။ နာသနေလ ကလည်း ကိုယ်တော်သည်အဘယ်သို့သော်အားဖြင့် အကျွန်ုပ်ကိုသိတော်မူသနည်းဟု မေးလျှောက်သော် ယေရှုက ဖိလိပွသည် သင့်ကိုမခေါ်မီ သင်သည်သင်တော်သဖန်းပင်အောက်၌ ရှိသည်ကိုငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင် အရှင်ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။ ဣသရေလ လူတို့၏ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။ တဖန်ယေရှုက သင်တော်သဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည်သာ၍ ကြီးစွာသော အကြောင်းအရာကိုမြင်ရလတ္တံ့။ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူ သား၏အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည်မြင်ရကြလတ္တံ့ဟုမိန့်တော်မူ၏။

၁:၄၃ ‘နက်ဖြန်နေ့၌’ ယောဟန်က ဤကျမ်းစောင်တလျှောက်လုံး၌ သက္ကရာဇ်စဉ် မှတ်တမ်းကိုတောက်လျှောက်ညွှန်းဆိုထားသည်။ (၁:၂၉,၃၅,၄၃, ၂:၁ စသည်ဖြင့်) (၁) :၁၉နှင့်ဆက်စပ်မှုရှိ၍ ပထမနေ့ဖြစ်ပြီး (၂) အခန်းငယ် ၂၉,၃၅,၄၃ သည် နက်ဖြန်နေ့ဖြစ်ပြီး (၃) ၂:၁ သည် သုံးရက်မြောက်သောနေ့ဖြစ်နိုင်သည်။

▣ ‘ကြွခြင်းငှါအလိုတော်ရှိလျှင်’ ဤခရစ်ဝင်ကျမ်းရှိ သခင်ယေရှုယုဒပြည်၌ အမှုတော်ဆောင်ခြင်း၏ အစောဆုံးပိုင်းကာလ မှတ်တမ်းကို အခြားခရစ်ဝင်ကျမ်းများ၌ မတွေ့ရပေ။ ဤခရစ်ဝင်ကျမ်းသည် ယုဒပြည်နှင့် အထူးသဖြင့်ယေရုရှလင်မြို့၌ ယေရှု၏အမှုတော်မြတ်အကြောင်းကို ရည်ရွယ်ဗဟိုပြုထားသည်။ သို့သော်လည်း ဤနေရာ၌မူ ကာနမြို့မင်္ဂလာဆောင် (ယော၂) သို့သွားလိုသည့် အကြောင်းအရင်းကြောင့် ဂါလိလဲပြည်သွားလိုဟန်ရှိသည်။

▣ ‘ငါ့နောက်သို့လိုက်လော့’ (Present active imperative) ရမ္မိနှင့်သက်ဆိုင်၍ တပည့်အဖြစ် အတည်ခန့်အပ်ရန်ခေါ်ယူခြင်းပင်ဖြစ်သည်။ ယုဒလူမျိုးတို့က ဤဆက်နွယ်မှုကိုလုပ်ဆောင်ရာ၌ မူဝါဒလမ်းညွှန်ချက် (Guide Line) သတ်မှတ်ထားသည်။

၁:၄၄ ‘ဖိလိပွကား အခြွေနှင့်ပေတရုမ္မေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း’ ဗက်ဇဲဒ အနက်ကား ‘တံငါအိမ်’ (House of Fishing) ဖြစ်သည်။ အခြွေနှင့်ပေတရုတို့၏ ဇာတိမြို့လည်းဖြစ်သည်။

၁:၄၅ ‘နာသနေလ’ ဟေဗြဲအမည်ဖြစ်၍ ဘုရားသခင်ပေးသနားတော်မူရာ ဟုအဓိပ္ပာယ်ရသည်။ အခြားခရစ်ဝင်ကျမ်းများ၌မူ ၎င်းအား ဤအမည်ဖြင့်မှတ်တမ်းမပြုထားချေ။ ခေတ်သစ် ကျမ်းတတ်များက မှတ်ယူသည်မှာ ထိုသူသည် ‘ဗာသောလမဲ’ အမည်ရှိသူဖြစ်မည်ဟု ဆိုသော်လည်း ထင်မြင်ယူဆချက်မျှသာဖြစ်သည်။

အထူးဆွေးနွေးရန်ခေါင်းစဉ် တမန်တော်များအမည်နာမစာရင်း

	မသဲ၁၀:၂-၄	မာကု၃:၁၆-၁၉	လုကာဖိ:၁၄-၁၆	တမန်တော်၁:၁၂-၁၈
ပထမအုပ်စု	ရှိမုန်(ပေတရု) အခြွေ(ပေတရု၏ညီ) ယာကုပ်(ဇေဗဲဒဲသား) ယောဟန်(ယာကုပ်ညီ)	ရှိမုန်(ပေတရု) ယာကုပ်(ဇေဗဲဒဲသား) ယောဟန်(ယာကုပ်ညီ) အခြွေ	ရှိမုန်(ပေတရု) အခြွေ(ပေတရုညီ) ယာကုပ် ယောဟန်	ပေတရု ယောဟန် ယာကုပ် အခြွေ
ဒုတိယအုပ်စု	ဖိလိပွ ဗာသောလမဲ သောမ	ဖိလိပွ ဗာသောလမဲ မသဲ	ဖိလိပွ ဗာသောလမဲ မသဲ	ဖိလိပွ ဗာသောလမဲ ဗာသောလမဲ
တတိယအုပ်စု	မသဲ(အခွန်ခံ)	သောမ	သောမ	မသဲ
တတိယအုပ်စု	ယာကုပ်(အာလဖဲ၏သား)	ယာကုပ်(အာလဖဲ၏သား)	ယာကုပ်(အာလဖဲ၏သား)	ယာကုပ်(အာလဖဲသား)

သဒ္ဒါ	သဒ္ဒါ	ရှိမုန် (ဇေလုတ်)	ရှိမုန် (ဇေလုတ်)
ရှိမုန်(ကာနနိတ်လူ)	ရှိမုန်(ကာနနိတ်လူ)	ယုဒ (ယာကုပ်သား)	ယုဒ(ယာကုပ်၏သား)
ယုဒ(ရုကာရုတ်)	ယုဒ(ရုကာရုတ်)	ယုဒ(ရုကာရုတ်)	

☐ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည်သူတို့ကျမ်း၌၎င်း ဟေဗြဲကျမ်းဂန် ကဏ္ဍ (၃)ခုဖြစ်သည့် ပညတ္တိ ကျမ်း၊ ပရောဖက်ကျမ်းနှင့် ရာဇဝင်ကျမ်း (AD 90 တိုင်အောင် Jannia ၌ဆွေးနွေးခဲ့ကြ) များမှ ကဏ္ဍနှစ်ခုကို ရည်ညွှန်းသည်။ ဓမ္မဟောင်းတရုလုံးအား ယေဘုယျရည်ညွှန်းရာတွင် သုံးနှုံးသည့်အသုံးအနှုံးတခုဖြစ်သည်။

☐ ‘နာရေက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှု’ ယုဒလူမျိုးတို့၏ သုံးနှုံးပုံကို နားလည်ထားစရာရှိသည်။ နာရေက်မြို့၌နေထိုင်ကြီးပြင်းခဲ့ပြီး၊ လောကရှုထောင့်အရ ဖခင်မှာ ယောသပ်ဖြစ်သည်။ ဤသို့ဆိုရာ၌ယေရှုအား ဗက်လက်မြို့၌ဘွားမြင်ခြင်း (မိက္ခာ၅:၂) နှင့် အပျိုစင်ဝမ်း၌ပဋိသန္ဓေယူခြင်း (ဟေရှုယဂူး၁၄)ကို ငြင်းပယ်ဆန့်ကျင်ခြင်းမဟုတ်ပါ။ အောက်ဖော်ပြပါ အထူးဆွေးနွေးချက်ကိုကြည့်ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် - ‘နာဇရက်မြို့သားယေရှု’

ယေရှုနှင့်စပ်ဆိုင်၍ ဓမ္မသစ်တွင် အသုံးပြုသော ဂရိအသုံးအနှုံးအချို့တွေ့ရသည်မှာ

က. ဓမ္မသစ်အသုံးအနှုံး၊

- ၁. နာဇရက် ဂါလိလဲနယ်ရှိမြို့ (လုကာသး၂၆၊ ၂၄၊ ၃၉၊ ၅၁၊ ၄၁၆၊ တမန်တော်၁၀း၃၈)
ဤမြို့နှင့်စပ်ဆိုင်၍ ခေတ်ပြိုင်ရည်ညွှန်းမှု မရှိသော်လည်း နောက်ပိုင်းကျမ်းဂန်များ၌တွေ့ရှိရသည်။
ယေရှုသည် နာဇရက်မြို့မှ ဖြစ်သည့်အရာမှာ ချီးမွမ်းစရာ၊ ဂုဏ်တက်စရာ မရှိချေ။ (ယောသး၄၆)
ယေရှုသည် ထိုမြို့နှင့်ပတ်သက်နေခဲ့သည်ကပင် ယုဒလူမျိုးတို့အတွက် အထင်မကြီးစရာ၊ ပမာဏမပြုစရာဖြစ်နေသည်။
- ၂. Nazārēnos - ပထဝီဆိုင်ရာ တည်ရှိရာနေရာကို ရည်ညွှန်းပုံရသည် (လုကာသး၃၄၊ ၂၄၁၉)
- ၃. Nazōraios - မြို့ကိုရည်ညွှန်းသော်လည်း၊ မေရှိယနှင့်ဆိုင်သည့် ဟေဗြဲအသုံးအနှုံး အညွှန်း အနွယ်အဖြစ်လည်းဖော်ပြသည်။ (netzer, ဟေဇာယသး၂၊ ၁၁း၁၊ ၅၃း၂၊ ယေရမိ၂၃း၅၊ ၃၃း၁၅၊ ဇာခရိ၃း၈၊ ၆း၁၂၊ ဓမ္မသစ်၌ ဗျာဒိတ်၂၂း၆ ရှင်လုကာက ၁၈း၃၇နှင့် တမန်တော် ၂း၂၂၊ ၃း၆၊ ၄း၁၀၊ ၆း၁၄၊ ၂၂း၈၊ ၂၄း၅၊ ၂၆း၉တို့တွင်ယေရှုနှင့်စပ်ဆိုင်၍ အသုံးပြုထားသည်။
- ၄. # (၃) နှင့်ဆက်စပ်၍ nāzīr သည်လည်း သစ္စာခံဌာန်ပြု အထွဋ်အမြတ်ထားခြင်းကိုဆိုလိုသည်။

ခ. ဓမ္မသစ်ကျမ်းပြင်ပမှ သမိုင်းကြောင်းအသုံးအနှုံးများ၊

- ၁. ယုဒတဦး၏သင်္ကေတ (ခရစ်ယာန်မဖြစ်မီ) သဘောကွဲလွဲသည့်အုပ်စု (အာရေမိ nāsō ra yyā)
- ၂. ယုဒအသိုင်းအဝိုင်းကြား ယေရှုကိုယုံကြည်သူများအား အသုံးအနှုံး (တမန်၂၄း၅၊ ၁၄၊ ၂၈း၂၂၊ nosri)
- ၃. ဆီးရီးယား (အာရေမိ) အသင်းတော်များမှ ယုံကြည်သူများအားခေါ်ဝေါ်သည့် သင်္ကေတအသုံးအနှုံး၊ ဖြစ်လာသည်။
ဂရိအသင်းတော်များ၌မူ “ယုံကြည်သူတို့အား” “ခရစ်ယာန်” ဟူသောအသုံးအနှုံးကိုသုံးသည်။
- ၄. ယေရှုလင် ပျက်ဆီးခံရပြီးနေ့ပိုင်း ဖာရိုရှဲတို့ Jamnia ၌ပြန်လည်စုစည်း၍ ယခင်ကွဲပြား မှုရှိထားသည့် တရားစရပ်နှင့် အသင်းတော် အကြား သွေးထိုး လှုံ့ဆော်သည်။ ဥပမာ အားဖြင့် ခရစ်ယာန် ဆန့်ကျင်သည့် ကျိန်ခြင်း အမင်္ဂလာပုံစံကို Berakoth 28b - 29a မှ Eighteen - Benediction တွင်တွေ့ရပြီး ယုံကြည်သူများကို နာဇရင်း (Nazarene) ဟုခေါ် ဝေါ်ထားသည်။

၅. Justin Martyr ၏ Dial 126:1 တွင်ယေရှု၏ ဟေဇာယ netzer ဟုအသုံးပြုသည်။

ဂ. စာရေးသူ၏ယူဆသုံးသပ်ချက်

ဓမ္မဟောင်းတွင်ယေရှုနှင့်စပ်ဆိုင်၍ ဟေဗြဲစာလုံးပေါင်းအမျိုးမျိုးရှိကြောင်း ကျွန်ုပ်သိသော်လည်း အသုံးအနှုံးတို့တွင်စာလုံးပေါင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်အလွန်အံ့အားသင့်သည်။ အောက်ဖော်ပြပါ အချက်များ၌ တိကျသည့်အဓိပ္ပါယ်ဖော်ထုတ်ရာတွင် မရေရာဘဲရှိနေခဲ့ရသည်။

- ၁. နီးစပ်သည့်ဆက်နွယ်မှုရှိသော မေရှိယနှင့်စပ်ဆိုင်သည့်အသုံးအနှုံး ‘အညွှန်း.’ (Netzer) သို့မဟုတ် အလားတူအသုံးအနှုံး Nāzīr (သစ္စာခံဌာန်ပြု အထွဋ်အမြတ်ထားခြင်း)
- ၂. ဂါလိလဲ အဓိပ္ပါယ်သက်ရောက်မှုအားငြင်းဆိုချက်၊
- ၃. ဂါလိလဲပြည် နာဇရက်မြို့နှင့်စပ်ဆိုင်၍ ဆော်ပြိုင်အထောက်အထားမရှိခြင်း၊
- ၄. အနာဂါတ္တိဖော်ပြချက်နှင့်စပ်ဆိုင်၍ နတ်ဆိုးစွဲသူနှုတ်မှထွက်လာသည့်အချက် (အကျွန်ုပ်တို့ကိုညှင်းဆဲခြင်းငှါ ကြွလာတော်မူသလော!)

ဤသမ္မာကျမ်းစာပါစကားလုံးအုပ်စုကို စုံလင်စွာလေ့လာနိုင်ရန် Colin Brown ၏ ‘New International Dictionary of New Testament Theology, Vol2, စာမျက်နှာ၃၄၆ သို့မဟုတ် Raymond, E, Brown, Birth စာမျက်နှာ၂၀၉-၂၁၃, ၂၂၃-၂၂၅ ကိုကြည့်ပါ

၁း၄၆ - ‘နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစ်ခုမျှထွက်နိုင်သလောဟုမေးလျှင်’

မေရှိယသည် ယေရှုလင်မြို့အနီး ဗက်လင်မြို့မှထွက်ပေါ်လာမည့် ပရောဖက်ပြုချက်နှင့်ဂါလိလဲနယ်နာဇရက်မြို့မှ မဟုတ်ကြောင်းကို ဖိလိပ္ပနှင့်နာသနေလတို့ ကောင်းစွာသိထားသည် (မိက္ခာ ၅း၂)

၁း၄၇ NASB, NKJV, NRSV - လှည့်ဖျားခြင်းနှင့်ကင်းလွတ်သောသူ

TEV
NJB

- မှားယွင်းခြင်းအလျှင်းမရှိသူ
- လှည့်စားခြင်းနှင့် ကင်းလွတ်သောသူ

ဖန်ဆင်းဖုံးကွယ်သည့်အလေ့အထ ကင်းသော ရိုးသားမှုကိုဆိုလိုသည် (ဆာလံ၃၂:၂)။ ရွေးချယ်တော်မူသော ဣသနေရလလူမျိုးတော်ကို ကိုယ်စားပြုသည်။

၁:၄၈ ‘ယေရှုက ဖိလိပ္ပိုသည် သင့်ကိုမခေါ်မီ သင်သည်သင်တော်သဖန်းပင်အောက်၌ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်’ အရာခပ်သိမ်းသော သိမြင်သော ယေရှုက သူသည် မေရှိယဖြစ်ကြောင်း နာသနေလအား သက်သေထူသည်။

ယေရှု၏လုပ်ဆောင်မှုများအား သုံးသပ်သော် ဘုရားဇာတိအပြည့်အဝဖြစ်ခြင်းနှင့် လူ့ဇာတိအပြည့်အဝဖြစ်ခြင်းကိုပိုင်းခြား နားလည်ရန် ခက်ခဲမှုရှိသည်။ အချို့သော ကျမ်းချက်တို့၌ သခင်ယေရှု၏ လုပ်ဆောင်မှုများတွင် ဘုရားဇာတိရှိသည် အတိုင်းတန်ခိုးတော် ဖြင့် ပြုသလော! လူ့ဇာတိရှိသည်အတိုင်းလည်း သာမန်လူတစ်ဦး၏ တတ်စွမ်းနိုင်မှုအတိုင်းအတာ အရ လုပ်ဆောင် သလော! မသေချာလှပေ။ ဤနေရာ၌မူ တန်ခိုးတော်အားဖြင့် သိမြင်ကြောင်းကောက်ချက်ချ၍ ရသည်။

၁:၄၉ “အရှင်ဘုရား၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။ ဣသရေလ တို့၏ရှင်ဘုရင်လည်းဖြစ်တော်မူ၏” နှစ်မျိုးရည်ရွယ်ရာ၌ မေရှိယနိုင်ငံတော်နှင့်စပ်ဆိုင်၍ နှစ်မျိုးလုံးအကြီးဝင်မှုရှိသည် (ဆာလံ၂)။ ပထမရာစုနှစ် အစောပိုင်း တပည့်တော်များအနေဖြင့် ယေရှုအားသုံးသပ်မှု၌ ယုဒတို့၏ သာမန်အမြင်ရှုထောင့်မျှသာရှိကြသေးသည်။ သခင်ယေရှု၏ အစေခံခြင်း ခံစားပေးဆပ်ခြင်းတို့ကို ထမြောက်ခြင်း နေ့ရက်တိုင်အောင် အစုံအလင်နားမလည်နိုင်ခဲ့ကြချေ (ဟောရှာယ၅၃)။

- ၁:၅၁
- NASB - ငါအမှန်အကန်ဆိုသည်ကား
- NKJV - ငါ အခိုင်အမာဆိုသည်ကား
- NRSV - အလွန်မှန်ကန်စွာ ငါပြောသည်ကား
- TEV - သမ္မာတရားကို ငါဆိုသည်ကား
- NJB - အလုံးစုံသော သမ္မာတရား၌

အင်္ဂလိပ်လို Truly, Truly ကို ‘အာမင်၊အာမင်’ ဟူ၍လည်း နားလည်နိုင်ပေသည်။ သခင်ယေရှု၏ ဤအသုံးအနှုံးကို နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌သာ တွေ့ရသည်။ အာမင်ဟူသည် ယုံကြည်ခြင်း (emeth) အတွက် ဟေဗြဲစကားလုံးအသုံးအနှုံးဖြစ်ပြီး ‘အတည်ပြုခြင်း’ အဖြစ်နားလည်ရသည်။ (အထူးခေါင်းစဉ် ၁:၁၄ကိုကြည့်ပါ) ဓမ္မဟောင်း၌မူ အခိုင်အမာပြုခြင်းနှင့် ယုံကြည်စိတ်ချခြင်းအတွက် တင်စားသုံးနှုံးသည်။ ယုံကြည်သက်ဝင်ခြင်းလည်း ဖြစ်နိုင်သော်လည်း တစုံတခုအား အတည်ပြုခြင်း၌သာအသုံးပြုသည်။ စကားတစ်ခု၏ အစပြုခြင်း၌ သုံးနှုံးရာ သခင်ယေရှု၏လူထုအာရုံကို ဆွဲယူသည့် ထူးခြားသောနည်းလမ်းတစ်ခုဖြစ်သည်။ ယုံကြည်စိတ်ချထိုက်သည့် ဘော်ပြချက်ဖြစ်သော ထာဝရဘုရားထံမှ ဖွင့်ပြချက်ပင်ဖြစ်တော့သည် (၁:၅၁, ၂:၃, ၅:၁၁, ၅:၁၉, ၂၄, ၂၅, ၆:၂၆, ၃၄, ၄၇, ၅၃, ၈:၃၄, ၅၁, ၅၈, ၁၀:၁, ၇, ၁၂:၂၄, ၁၃:၁၆, ၂၀, ၂၁, ၃၈, ၁၄:၁၂, ၁၆:၂၀, ၂၃, ၂၁:၂၈) ။

အများကိန်း (နာမ်စားနှင့်ကြိယာ) ပြောင်းသုံးသည်ကို တွေ့ရသည်ဖြစ်ရာ ထိုနေရာ၌ရှိနေသူအားလုံးကိုညွှန်းသည်။

အထူးခေါင်းစဉ် ‘အာမင်’

I ဓမ္မဟောင်း၊

- က. ဟေဗြဲစကားလုံးဖြစ်သည့် ‘အာမင်’ သည် အောက်ပါအချက်များအတွက် သုံးနှုံးသည်။
 - ၁) သမ္မာတရား (emeth BDB49)
 - ၂) သမ္မာတရားနှင့်ပြည့်စုံခြင်း (emun, emunah, BDB53)
 - ၃) ယုံကြည်ခြင်း သို့မဟုတ် သမ္မာတရား
 - ၄) ယုံကြည် စိတ်ချခြင်း (dmn, BDB53)
- ခ. ဤဝေါဟာရ ဇစ်ဖြစ်သည် လူတစ်ဦး၏တည်ငြိမ်သော ခန္ဓာအနေအထား အသုံးအနှုံးမှ ဆင်းသက်လာသည်။မခိုင်မြဲခြင်း ခြေချော်ခြင်း(ဆာလံ ၄၀:၂, ၇၃:၁၈, ယေရမိ ၂၃:၁၂)သို့မဟုတ်ထိမိ၍လဲခြင်း (ဆာလံ ၇၃:၂) အစရှိသည်တို့နှင့် ဆန့်ကျင်

ဘက် ဖြစ်သည်။ ဤအသုံးအနှုန်းများ အပေါ် အခြေပြု၍ ယုံကြည်ခြင်း၊ စိတ်ချခြင်း၊ သမ္မာတရား နှင့် အမှီပြု ထိုက်ခြင်း၊ စသည် အသုံးအနှုန်းများ အတွက်ပါဖြစ်လာသည် (ကမ္ဘာဦး ၁၅:၁၆၊ ဟဗက္ကဟ် ၂:၄)။

ဂ. အထူး အသုံးအနှုန်းများ

- ၁) အမှီတကဲ၊ ၄ရာ ၁၈:၁၆ (၁တိ ၃:၁၅)
- ၂) အာမခံချက်၊ ထွက်မြောက် ၁၇:၁၂
- ၃) တည်ငြိမ်ခြင်း၊ ထွက်မြောက် ၁၇:၁၂
- ၄) ခိုင်မြဲခြင်း၊ ဟေရှာယ ၃၃:၆
- ၅) အမှန်တရား၊ ၄ရာ ၁၀:၆၊ ၁၇:၂၄၊ ၂၂:၁၆၊ သုတ္တံ ၁၂:၂၂
- ၆) ခိုင်ခံ့ခြင်း၊ ၂ရာချုပ် ၂၀:၂၀၊ ဟေရှာယ ၇:၉
- ၇) ကိုးစားထိုက်ခြင်း(Torah) ဆာလံ ၁၁၉:၄၃၊ ၁၄၂၊ ၁၅၁၊ ၁၆၀

ဃ. ဓမ္မဟောင်း၌ အခြားဟေပြု အသုံးအနှုန်းနှစ်ခုကို လက်တွေ့ကျသော ယုံကြည်ခြင်းအတွက် အသုံးပြုသည်။

- ၁) battach (BDB 105) ယုံကြည် စိတ်ချခြင်း၊
- ၂) Yra (BDB 431) ကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်း (ကမ္ဘာဦး ၂၂:၁၂)

င. အမှန်တရားတစ်ခု သို့မဟုတ် ယုံကြည်ချက် တစ်ခုကို အတည်ပြုခြင်း အသုံးအနှုန်းမှသည်-ကိုးကွယ်ခြင်းဆိုင်ရာ အသုံးအနှုန်းများ ဖြစ်သည် ယုံကြည် စိတ်ချမှု၊ ယုံကြည်ကိုးစားမှု တို့ကို အတည်ပြုခြင်းများ၌ သုံးနှုန်း လာသည် (တရားဟော ၂၇:၁၅-၂၆၊ နေဟမိ ၈:၆၊ ဆာလံ ၄၁:၁၃၊ ၇၂:၁၉၊ ၈၉:၅၂၊ ၁၀၆:၄၈)။

စ. ဤအသုံးအနှုန်း၏ သီဩလော်ဂျီ ဆိုင်ရာသေချာချက်မှာ လူသားများ၏ သစ္စာတရားမဟုတ်ဘဲ၊ ထာဝရဘုရား၏ သစ္စာတရား ဖြစ်သည် (ထွက်မြောက်ရာ ၃၄:၆၊ တရားဟော ၃၂:၄၊ ဆာလံ ၁၀၈:၄၊ ၁၁၅:၁၊ ၁၁၇:၂၊ ၁၃၈:၂)။ ကျရှုံး သော လူသားမျိုး နွယ်၏ တစ်ခုတည်းသော မျှော်လင့်ခြင်းမှာ သစ္စာတော်ရှင် ထာဝရဘုရား၏ ကရုဏာတော် နှင့် ဂတိတော် ပဋိညာဉ် သာ ဖြစ်သည်။ ထာဝရဘုရားရှင်အားသိသောဖြောင့်မတ်သောသူ အသက်တာ၌ ယုံကြည်ခြင်းဖြင့်သာ အသက်ရှင်ဖို့ရန် ရှိသည်။ (ဟဗက္ကဟ် ၂:၄) သမ္မာကျမ်းစာ ဟူသည် ကျရှုံးသောလူအား ဘုရားသခင်၏ သဏ္ဍန်တော်သို့ (ကမ္ဘာဦး ၁:၂၆-၂၇) ပြန်လည် ရရှိစေသည့် လုပ်ဆောင်တော်မူချက်တို့ကို မှတ်တမ်းပြုသည့် သမိုင်းမှတ်တမ်း ဟုဆိုနိုင်သည်။ ကယ်တင်ခြင်း ဟူသည်မှာ လည်း လူကိုဘုရားနှင့် နက်နဲကျွမ်းဝင်သော မိတ်သဟာရသို့ ပြန်လည်ရယူစေခြင်း ဖြစ်သည်။ လူကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ပင် ဖြစ်တော့သည်။

II ဓမ္မသစ်။

က. အာမင် ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်း၌ များသောအားဖြင့် ကိုးစားထိုက်ခြင်းကို ဖော်ပြချက်၊ ဝတ်ပြုခြင်း ဆိုင်ရာအတည်ပြုခြင်းကို ဖော်ပြချက်၊ တို့၏အဆုံးသတ်၌ အသုံးပြုသည် (၁ကော ၁၄:၁၆၊ ၂ကော ၁:၂၀၊ ဗျာ ဒိတ် ၁:၇၊ ၅:၁၄၊ ၇:၁၂)။

ခ. ဆုတောင်းချက်တစ်ခု၏ အဆုံးသတ်အဖြစ်သုံးနှုန်းသည်ကိုလည်း ဓမ္မသစ်၌အများဆုံးတွေ့ရသည် (ရောမ ၁:၂၅၊ ၁၁:၃၆၊ ၁၆:၂၇၊ ဂလာတီ ၁:၅၊ ၆:၁၈၊ ဧဖက် ၃:၂၁၊ ဖိလိပ္ပိ ၄:၂၀၊ ၂သက် ၃:၁၈၊ ၁တိ ၁:၁၇၊ ၆:၁၆၊ ၂တိ ၄:၁၈)။

ဂ. အရေးကြီးသည့် ဖော်ပြချက်တို့ကို အစပြုလေတိုင်း သခင်ယေရှုကသာလျှင် ဤအသုံးအနှုန်းအား အသုံးပြုသည် (လုကာ ၄:၂၄၊ ၁၂:၃၇၊ ၁၈:၁၇၊ ၂၉၊ ၂၁:၃၂၊ ၂၃:၄၃)။

ဃ. သခင်ယေရှု၏ အမည်နာမတစ်ခုအဖြစ်လည်း ဗျာဒိတ် ၃:၁၄ တွင် တွေ့ရသည်။ (ဟေရှာယ ၆၅:၁၆ မှ ထာဝရဘုရား၏ အမည်နာမ တစ်ခုဖြစ်နိုင်သည်။)

င. ဂရိ အသုံးအနှုန်း Pistos သို့မဟုတ် Pistis မှဖြစ်သော သစ္စာရှိခြင်း၊ ယုံကြည်ကိုးစားထိုက်ခြင်း၊ ယုံကြည်စိတ်ချခြင်း တို့ အား အင်္ဂလိပ် လို Trust, Faith နှင့် Believe ဟူ၍ ပြန်ဆိုသည်။

▣ ‘သင်တို့အား’ သခင်ယေရှုက -ထိုအချိန်သူနှင့်အတူ ရှိနေသူအားလုံးကို ရည်ညွှန်းသည်နည်းတူ - လူသားအားလုံး ကို ရည်ညွှန်းသည်ဟုလည်း နားလည်နိုင်သည်။

☐ ‘နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း’ ဓမ္မဟောင်းမှ အသုံးအနှုန်းကို တဖန်တွေ့ရသည်။

- ၁. ယေဇကျေလ ယေဇကျေလ ၁:၁
- ၂. ယေရှု မသဲ ၃:၁၆, မာကု ၁:၁၀, လုကာ ၃:၂၁
- ၃. သတေဖန် တမန်တော် ၇:၅၆
- ၄. ကောနေလိ တမန်တော် ၁၀:၁၁
- ၅. ဒုတိယအကြိမ်ကြွဆင်းခြင်း ဗျာဒိတ် ၁၉:၁၁

(Perfect Active Participle) ပြီးပြည့်စုံသည်လုပ်ဆောင်မှုဖြစ်ရာ ဖွင့်ထားပြီးကြောင်းကို ဖော်ပြသည်။ ‘ကောင်းကင်’ အသုံးအနှုန်းကို အများကိန်းအဖြစ် ဟောပြောသော၌ တွေ့ရသည်။ ထိုကောင်းကင်သည် (၁) ကမ္ဘာဦး ၁ ၌ဖော်ပြသကဲ့သို့ ကမ္ဘာမြေကြီး၏ အထက်အရပ်၊ သို့တည်းမဟုတ် (၂) ဘုရားသခင်၏မျက်မှောက်တော်ကို ရည်ညွှန်းနိုင်သည်။

အထူးခေါင်းစဉ် ‘ကောင်းကင်’

ဓမ္မဟောင်း၌-ကောင်းကင်ကို အများကိန်းဖြင့်သာသုံးလေ့သုံးထရှိသည်။ (Shamayim , BDB 1029) ဟေဗြဲအသုံးအနှုန်း ဖြင့် ‘မြင့်မောက်’ ဟုဆိုလိုသည်။ ထာဝရဘုရားသည် မြင့်သောအရပ်၌ စံပွားတော်မူ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းနှင့် တုန့်မရခြင်းကို ထင်ဟပ်စေသော ခံယူချက်ဖြစ်သည်။

ကမ္ဘာဦး ၁:၁ ၌ ဘုရားသခင်၏ ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခြင်းတွင် (၁) ဤကမ္ဘာမြေအထက်အရပ် သို့မဟုတ် (၂) ဧကန်တည်ရှိသောအရာများ (ဝိညာဉ်အရာနှင့်ရုပ်ဝတ္ထု) ကိုရည်ညွှန်းသည်။ ဤအခြေခံကျသည့် အချက်မှသည် ထပ်ဆင့်၍ ကောင်းကင်အလွှာများအား ကိုးကားဖော်ပြသည့် ကျမ်းချက်များ၌ ‘အထက်ကောင်းကင်ဘဝဂ်’ (ဆာလံ ၆၈:၃၃) သို့မဟုတ် ‘ကောင်းကင်နှင့်ကောင်းကင်တကာတို့၏အထွဋ်’ (တရားဟော ၁၀:၁၄, ၃ရာ ၈:၂၇, နေဟမိ ၉:၆, ဆာလံ၁၄၈:၄)မှာလည်းတွေ့ရသည်။

ယုဒဘာသာ အတွေးအခေါ်အရ-

- ၁. ကောင်းကင်နှစ်ထပ် (R. Judah , Hagigah 12b)
- ၂. ကောင်းကင်သုံးထပ် (Test. Levi 2-3 , Asceb of Isa 6-7 , Midrach Tehillim on Ps.114:1)
- ၃. ကောင်းကင်ငါးထပ် (R.Simonb.Lakish; 11 Enoch 8; , Ascen of Isa 9-7)
- ၄. ကောင်းကင်ဆယ်ထပ် (11 Enoch 20:3b ; 22:1)

အထက်ပါအချက်များ အရ ဖန်ဆင်းသောအရာများမှ သီးခြားစွာ ဘုရားသခင်တည်ရှိမှုနှင့် ဘုရား၏အနှိုင်းမဲ့ခြင်းကိုဖော်ပြရာ၌ ရည်ညွှန်းသည်။ ယုဒဘာသာ ရဗ္ဗိ အများစု လက်ခံသည်မှာ ကောင်းကင် ခုနစ်ထပ်ဖြစ်သည်။ A.Cohen ၏ Everyman’s Talmud (စာမျက်နှာ ၃၀)တွင်ဖော်ပြသည်မှာ-နက္ခတ်တာရာ နယ်ပယ်နှင့် ဆက်နွယ်ရည်ညွှန်းသည်ဟု ဆိုသော်လည်း အကယ်စင်စစ် ခုနစ်ဂဏန်းသည် ပြည့်စုံသောကိန်းဂဏန်းကို ပုံဆောင်သည်။ (ကမ္ဘာဦး ၁ တွင်ခြောက်ရက်တာ ဖန်ဆင်းခြင်းအပြီး ခုနစ်ရက်မြောက်နေ့၌ ဘုရားသခင်အနားယူတော်မူသည်။) ၂ကော ၁၂:၂ တွင်ပေါလုရည်ညွှန်းသည် တတိယ ကောင်းကင် (auranos) သည်ကြီးမြတ်တော်မူသော ထာဝရဘုရား၏ ရှေ့တော်မှောက်ကို သက်သေပြုခြင်း ဖြစ်သည်။ အထက်ပါအချက်အရ ပေါလု သည်ထာဝရဘုရားရှေ့တော်သို့ ရောက်ရသည် အခွင့်ကို ရခဲ့သည်။

☐ ‘ထာဝရဘုရား၏ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း’

ဗေသလအရပ်တွင် ယာကုပ်မြင်ခဲ့သည့် အိပ်မက်ရူပါရုံကိုသွယ်ဝိုက်၍ရည်ညွှန်းသည်။ (ကမ္ဘာဦး၂၈:၁၀မှစ၍) ယာကုပ်၏လိုအပ်ချက်များအားလုံးကို ထောက်မသည့်ဘုရား၏ဂတိတော်ရှိခဲ့သည်နည်းတူ သားတော်အတွက်ခမည်းတော်၏ ထောက်မခြင်းရှိသည်ကို သခင်ယေရှုကအခိုင်အမာပြောဆိုသည်။

☐ ‘လူသား’ သခင်ယေရှုက မိမိကိုယ်မိမိ သုံးနှုံးရွေးချယ်သည့်အရိုက်အရာဖြစ်သည်။ ဟေဗြဲဘာသာအရလူဖြစ်ခြင်းကိုရည်ညွှန်းသည် (ဆာလံ ၈၄:၄, ယေဇကျေလ၂:၁)။ သို့သော် ဒံယေလ၇:၁၃ ၌လည်း သုံးနှုံးထားရာ ဘုရားနှင့် စပ်ဆိုင်သည့် တခုအဖြစ်လည်းနား လည်ရသည်။ ဤအသုံးအနှုံး၌ အမျိုးသားရေး၊စစ်ရေး အနေအထားမတွေ့ရပေ။ အဘယ့်ကြောင့်ဆိုသော်

ထိုအသုံးအနှုံးကို ရဗ္ဗိများက အသုံးမပြုခဲ့ပေ။ သခင်ယေရှုကမူ သူ့၌ရှိသော သဘောသဘာဝနှစ်ခုကို ပေါင်းစပ်၍ ရွေးချယ်အသုံးပြုသည် (လူသားနှင့်ဘုရားဖြစ် ခြင်း) ဝယော ၄:၁-၃။ သခင်ယေရှုက မိမိကိုယ်ကို ထိုသို့ရည်ညွှန်း၍ ဆယ့်သုံးကြိမ်တိုင်တိုင်သုံးနှုံးထားသည်ကို ယောဟန်ကရည်ညွှန်း ထားသည်။

ဆွေးနွေးရန်မေးခွန်းများ

- ၁. ဗတ္တိဇံဆရာယောဟန်အား ယေရှုလင်မှ စေလွှတ်သူတို့က ဓမ္မဟောင်းပုဂ္ဂိုလ်သုံးဦးမှ အဘယ်ပုဂ္ဂိုလ်ဖြစ်ကြောင်း အဘယ့်ကြောင့် မေးသလဲ!
- ၂. အခဏ်းငယ် ၁၉-၃၀တွင် ဗတ္တိဇံဆရာယောဟန်က သခင်ယေရှုအား ခရစ်တော်ဖြစ်ကြောင်းကို မည်သို့သက်သေထူသနည်း!
- ၃. ရှင်ယောဟန်ခရစ်ဝင်နှင့် အခြားခရစ်ဝင် ကျမ်းများအကြား တမန်တော်များ အား ခေါ်ယူခြင်းအရာ၌ အဘယ့်ကြောင့် ကွဲပြားမှုရှိရ သနည်း!
- ၄. ထိုသူတို့သည် သခင်ယေရှုကို မည်သို့နားလည် သဘောပေါက် သနည်း! သခင်ယေရှုအား ၄င်းတို့ သုံးနှုံးသည့် အခေါ်အဝေါ်ကို သတိပြုပါ (၃၈)
- ၅. သခင်ယေရှုက မိမိကိုယ်ကို မည်သို့ရည်ညွှန်းခေါ်ဆိုသနည်း! အဘယ့်ကြောင့်နည်း!

အခဏ်းကြီးနှစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအသုံးအနှုံးပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ကာနမြို့မင်္ဂလာဆောင် ၂:၁-၁၁	ရေမှစပျစ်ရည်ပြောင်းလဲခြင်း ၂:၁-၁၂	ကာနမြို့မင်္ဂလာဆောင် ၂:၁-၁၁	ကာနမြို့မင်္ဂလာဆောင် ၂:၁-၃ ၂:၄ ၂:၅ ၂:၆-၁၀ ၂:၁၁ ၂:၁၂	ကာနမြို့မင်္ဂလာဆောင် ၂:၁-၁၀ ၂:၁၁-၁၂
၂:၁၂ ဗိမာန်တော်သန့်ရှင်းစေခြင်း ၂:၁၃-၂၂	ဗိမာန်တော်သန့်ရှင်းစေခြင်း ၂:၁၃-၂၂	ဗိမာန်တော်သန့်ရှင်းစေခြင်း ၂:၁၃-၂၂	ဗိမာန်တော်သန့်ရှင်းစေခြင်း ၂:၁၃-၁၇ ၂:၁၈ ၂:၁၉ ၂:၂၀ ၂:၂၁-၂၂	ဗိမာန်တော်သန့်ရှင်းစေခြင်း ၂:၁၃-၂၂
လူအားလုံးပေါ်ယေရှုသိမြင်ခြင်း၊ နှလုံးသားများအားထိုး ၂:၂၃-၂၅	၂:၂၃-၂၅	၂:၂၃-၂၅	ယေရှု၏လူ့သဘောသဘာဝ ကိုသိမြင်ခြင်း ၂:၂၃-၂၅	ယေရှု ယေရှုလင်မြို့ ၌ရှိစဉ် ၂:၂၃-၂၅

ဖတ်ရှုရန်လမ်းညွှန် (၃)

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ချက်ရှိသည့် အတိုင်းလိုက်နာပါ။

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်နက်ဖွင့်ဆိုမှု၌ သင်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းတရားထဲ လျှောက်လှမ်းကြရသည်။ သင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလင်းပေးခြင်းသည်သာ ကျမ်းစာအနက်ဖွင့်တို့ရန် အဓိကကျပါသည်။

တခဏ်းလုံးကို တထိုင်တည်းဖတ်ပါက အကြောင်းအရာများကိုမှတ်သားပါ။ သင်ရွေးချယ်ရာအပိုဒ်ကို အခြားအနက်ဖွင့်ကျမ်းများနှင့် နှိုင်းယှဉ်သုံးသပ်ပါ။ ကျမ်းရေးသူ၏မူလဦးတည်ရာကို မပျောက်ပျက်စေခြင်းသည် အနက်ဖွင့်ရာ၌ အလွန်အရေးကြီးပါသည်။ စာပိုဒ်တပိုဒ်စီတိုင်း၌ အကြောင်းအရာတစ်ခုစီ သာ ပါဝင်သည်။

- ၁. ပထမစာပိုဒ်
- ၂. ဒုတိယစာပိုဒ်
- ၃. တတိယစာပိုဒ်
- ၄. အစရှိသည်ဖြင့်...

၂:၁-၁၁ မှ ကျမ်းအဆက်အစပ်များကို ထိုးထွင်းလေ့လာခြင်း

က. သခင်ယေရှု၏ အသက်ရှင်လုပ်ဆောင်မှုတို့သည် ထိုအချိန်ကာလ ဘာသာရေးခေါင်းဆောင်များနှင့် ကွာခြားလှသည်။ လူအများနှင့်အတူ စားသောက်ခြင်းအမှုကိုပင်ပြုသည်။ ဗတ္တိဇံဆရာယောဟန်ပင် လျှင် တောထဲ၌ တသီးတခြားနေစဉ်တွင် သခင်ယေရှုက လူအများနှင့်ရောနှော၍သွားလာသည်။

- ခ. ရှေးဦးစွာပြုသော နိမိတ်လက္ခဏာပင်လျှင် အလွန်အတွင်းရေးဆန်သည့် မိသားစုပုံစံသက်ဝင်နေသည်။ လူများအပေါ် ဂရုတစိုက် အလေးထားတတ်သော ယေရှု၏ အသွင်သဏ္ဍာန်နှင့် ဆန့်ကျင်ဘက်တွင်ရှိနေသော မိမိကိုယ်ကိုဖြောင့်မတ်ဟန်ပြုသည့် ဘာသာရေးသမားများကို အစဉ် အမျက်ထွက်ခဲ့ရသည်။ အစဉ်အဆက် ကျင့်သုံးသော ဓလေ့ထုံးတမ်းစဉ်လာ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်ဘက်၊ တင်းကျပ်သည့် ဘာသာရေးစည်းမျဉ်းများရှိနေလျက်ပင်၊ လူအများကို ဦးစားပေးတတ်သော သခင်ယေရှု၏ လုပ်ဆောင်ချက်တို့ အားဖြင့် စစ်မှန်သောလွတ်ခြင်းအခွင့်အား ဘော်ပြနေသည်။
- ဂ. အောက်ပါ နိမိတ်လက္ခဏာ ခုနစ်ချက်အားဖြင့် ယေရှု၏ အသွင်စရိုက်နှင့် တန်ခိုးတော်ကို မြင်ရသည်။ (အခဏ်းကြီး ၂-၁၁)
 - ၁. ရေမှစပျစ်ရည်သို့ ပြောင်းလဲခြင်း (၂:၁-၁၁)
 - ၂. ကလေးငယ်အားကုသပျောက်ကင်းစေခြင်း (၄:၄၆-၅၄)
 - ၃. ခြေလက် မသန်သူအား ပျောက်ကင်းစေခြင်း (၅:၁-၁၈)
 - ၄. လူအများအား ကျွေးမွေးခြင်း (၆:၁-၁၅)
 - ၅. ရေပေါ်လမ်းလျှောက်ခြင်း (၆:၁၆-၂၁)
 - ၆. လာဇရုအား ပြန်လည်ထမြောက်စေခြင်း (၁၁:၁-၅၇)

(စကားလုံးနှင့် စကားစုအလိုက် လေ့လာခြင်း)

ကျမ်းချက် ၂:၁-၁၁ ‘သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည်ကာနုမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု ၏ မယ်တော်ရှိ၏။ ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ စပျစ်ရည်ကုန်သောအခါ ယေရှု၏မယ်တော်က စပျစ်ရည်မရှိဟု ကြားပြော၏။ ယေရှုကလည်း အချင်းမိန်းမ သင်သည်ငါနှင့်အဘယ်သို့ ဆိုင်သနည်း၊ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။ မယ်တော်ကလည်း သူစေခိုင်းသမျှတို့ကို ပြုကြလေဟု အစေခံတို့အားဆိုလေ၏။ ယုဒဘာသာအလျောက်စင်ကြယ်ခြင်းအတိုင်းအလို့ငှါ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။ ယေရှုကလည်း ဤရေအိုးတို့ကို ရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင် ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။ ယခုခပ်၍ပွဲအုပ်ထံသို့ သွင်းကြလေဟု မိန့်တော်မူသည် အတိုင်းသွင်းကြ၏။ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍ ထိုရေကိုခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည် သိသော်လည်း ပွဲအုပ်သည် မသိသောကြောင့် မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍ အခြားသောသူမည်သည်ကား ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှည့်သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကားကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင်သိုထားပြီဟု ဆို၏။ ထိုသို့ ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည် ကာနုမြို့၌ဖြစ်၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။

၂:၁ ‘မင်္ဂလာဆောင်ပွဲကိုခံကြစဉ်’ ရွာမင်္ဂလာပွဲများကို လူမှုရေးလုပ်ဆောင်ချက်အဖြစ် အများဆုံးတွေ့ရသည်။ မကြာခဏပင် အဖွဲ့အစည်းတရပ်လုံး ဆင်နွဲ့၍ ရက်အတော်အတန် ကြာမြင့်တတ်သည်။

▣ ‘ကာနု’ ဤအမည်ကို ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌သာတွေ့ရသည်။ (၂:၁,၁၁, ၄:၄၆, ၂:၂) အောက်ပါအချက်တို့ကိုဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

- ၁. နာသနေလ ၏ဇာတိမြို့
 - ၂. သခင်ယေရှုရှေးဦးစွာ နိမိတ်လက္ခဏာပြုရာအရပ်
 - ၃. ကပေရနောင် မြို့အနီးတွင်တည်ရှိ
- အောက်ပါအချက်လေးချက်ဖြင့်တည်နေရာကို ပြထားသည်။ (AB, Vol.1, P.827)
- ၁. Ain Qana နာဇရက်မြို့၏ မြောက်ဘက်တစ်မိုင်အကွာ၊
 - ၂. Kafir Kana နာဇရက်မြို့၏ အရှေ့မြောက်ဘက် သုံးမိုင်အကွာ၊
 - ၃. Khirbet Qana နာဇရက်မြို့မြောက်ဘက် ရှစ်မိုင်ခွဲအကွာ တောင်ကုန်းအရပ်၌
 - ၄. Josephus ရည်ညွှန်းသော Asochis လွင်ပြင်မှ ကာနု (Life, ၈၆, ၂၀၆)
- ဟေဗြဲဘာသာအားဖြင့် ကျူပင်ဟု အမည်ရသောထိုမြို့သည် နေရာဒေသနှင့်ကိုက်ညီမှုရှိသည်။

▣ ‘ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏’ မင်္ဂလာဆောင်အတွက် စီစဉ်ဆောင်ရွက်မှုတို့၌ မာရီအကူအညီ ပေးနေကြောင်းနားလည်နိုင်သည်။ အကြောင်းမှာ (၁) အစေခံတို့အပေါ် မာရီ၏အမိန့်ပေးခြင်း(၅) နှင့် (၂) စပျစ်ရည်ကုန်ကြောင်း မာရီကို လာရောက်အကြောင်းကြားခြင်း(၃) တို့ကိုတွေ့ရရာ ရင်းနှီးသည့် မိသားစု၊ ဆွေးမျိုးအသိုင်းအဝိုင်းမှ ဖြစ်ဟန်ရှိသည်။

▣ ‘စပျစ်ရည်ကုန်သောအခါ’ ဟေဗြဲခလေးထုံးတမ်းအရ ဧည့်သည်အား ဧည့်ဝတ်ပြုခြင်း၌ စပျစ်ရည်သည် မပါမဖြစ် အရေးကြီးသည်။ ဤစပျစ်ရည်သည် (၁) ပွဲအုပ်၏မှတ်ချက်(၉-၁၀) (၂) ထိုနေ့ရက်ကာလ ယုဒထုံးစံ (၃) ကျန်းမာရေးနှင့်ညီအောင်ပြုပြင်ခြင်း သို့မဟုတ် ဓါတုပစ္စည်း ပေါင်းစပ်မှုမရှိသေးခြင်း တို့အရ အချဉ်ဖောက်ထားကြောင်း ထင်ရှားသည်။

အထူးခေါင်းစဉ် အရက်နှင့်အရက်စွဲခြင်းအပေါ်သမ္မာကျမ်းစာရှုထောင့်

I. ကျမ်းအသုံးအနှုံး

က. ဓမ္မဟောင်း၊

- ၁. Yayin - စပျစ်ရည်အတွက်အသုံးအနှုံး (BDB 406) ဖြစ်ပြီး ၁၄၁ကြိမ်တွေ့ရသည်။ တိကျသောဝေါဟာရ ဖော်ပြချက်မရှိပေ။အကြောင်းမှာ ဟေဗြဲဘာသာအရင်းအမြစ်မှ မဟုတ်သောကြောင့်ဖြစ်သည်။ အချဉ်ဖောက်ထားသော သစ်သီးဖျော်ရည် အထူးသဖြင့်စပျစ်ရည်ဖြစ်သည်။ နမူနာအားဖြင့် အောက်ပါကျမ်းချက်များ၌တွေ့ရသည် (ကမ္ဘာဦးဇူး၂၁, ထွက်မြောက် ၂၉:၄၀, တောလည်၁၅:၅,၁၀)။
- ၂. Tirosh - စပျစ်ရည်အသစ်ဖြစ်သည်။ (BDB 440) စပျစ်ရည်အဖြစ် ထုတ်လုပ်ပြီး၊ ဖန်ခါအကြာ စတင်အချဉ်ဖောက်ချိန်ဖြစ်ရာ-အကောင်းဆုံးအခြေအနေအဖြစ်သတ်မှတ်သည်။စပျစ်ရည်အချဉ်ဖောက်သည်လုပ်ရိုးလုပ်စဉ်တရပ်ဖြစ်သည်။
- ၃. Asis - ယမကာ အဆင့်ဖြစ်သည်။ (ချိုသောစပျစ်ရည် BDB 779 ၊ ယောလား၅, ဟေဗြဲယ၄၉:၂၆)
- ၄. Sekar - အပြင်းစား အဆင့်ဖြစ်သည်။ BDB 1016 ၊ မူရင်းဟေဗြဲဘာသာစကား၌ မူးယစ်ခြင်း၊ သို့မဟုတ် မူးယစ်သူ အတွက်အသုံးအနှုံးဖြစ်သည်။ သာ၍ပြင်းစေရန် တခုခု ထပ်မံထည့်သွင်းပေါင်းစပ်ထားသည်။ Yayin အသုံးအနှုံးနှင့်တွဲဘက်၍ သုံးနှုံးထားသည် (သုတ္တံ၂၀:၁, ၃၁:၆, ဟေဗြဲယ၂၈:၇)။

ခ. ဓမ္မသစ်

- ၁. Oinos - Yayin နှင့်အဆင့်တူသော ဂရိအသုံးအနှုံး၊
- ၂. Neos oinos (စပျစ်ရည်သစ်) Tirosh နှင့်အဆင့်တူသော ဂရိအသုံးအနှုံး (မာကု၂:၂၂)
- ၃. Gleuchos vinos (ချိုသောစပျစ်ရည် asis) အချဉ်ပေါက်ကာစ (တမန်၂:၁၃)

II. ကျမ်းစာတော်ပြုချက်

က. ဓမ္မဟောင်း၊

- ၁. စပျစ်ရည်သည် ဘုရားသခင်၏လက်ဆောင်မွန်တစ်ခုဖြစ်သည်။ (ကမ္ဘာဦး၂၇:၂၈, ဆာလံ၁၀၄:၁၄-၁၅, ဒေသနာ ၉:၇, ဟောရှေး၈-၉, ယောလား၂:၁၉,၂၄, အာမုတ်၉:၁၃, ဇာခရိ၁၀:၇)
- ၂. စပျစ်ရည်သည် ယဇ်ပူဇော်သက္ကာ၌ ပါဝင်သည်။ (ထွက်မြောက်၂၉:၄၀, ဝတ်ပြု၃:၁၃, တောလည်၁၅:၇-၁၀, ၂၈:၁၄, တရားဟော၁၄:၂၆, တရားသူကြီး၉:၁၃)
- ၃. စပျစ်ရည်ကို ဆေးဝါးအဖြစ်အသုံးပြုသည်။ (၂ရာ၀၆:၂, သုတ္တံ၃၁:၆-၇)
- ၄. စပျစ်ရည်သည် ကြီးသောပြဿနာကိုအစပြုစေသည်။ (နောဇ ကမ္ဘာဦးဇူး၂၁, လောတ ကမ္ဘာဦး၁၉:၃၃,၃၅, ရှုံဆုန် တရားသူကြီး၁၆, နာဗလ ၁ရာ၂၅:၃၆, ၃ရိယ ၂ရာ၁၁:၁၃, အာနံ ၂ရာ၁၃:၂၈, ဧလ ၃ရာ ၁၆:၉, အဟံဒက် ၃ရာ၀၁:၂, အုပ်ချုပ်သူများ အာမုတ် ၆.၆ နှင့် အမျိုးသမီးများ အာမုတ်၄)
- ၅. စပျစ်ရည်သည် မှားယွင်းမှုကိုဖြစ်စေသည်။ (သုတ္တံ၂၀:၁, ၂၃:၂၉-၃၅, ၃၁:၄-၅, ဟေဗြဲယ၅:၁၁,၂၂, ၁၉:၁၄, ၂၈:၇-၈, ဟောရှေး၄:၁၁)
- ၆. စပျစ်ရည်ကို အသင်းအဖွဲ့တို့၌ ဆီးတားပိတ်ပင်သည် (ယဇ်ပူဇော်ဟိတ် ဝတ်ပြု၁၀:၉, ယေဇကျေလ၄၄:၂၁, နာဇရိန် သစ္စာပြုသူ တောလည်ရာ၆နှင့် အုပ်ချုပ်သူများ သုတ္တံ၃၁:၄,၅, ဟေဗြဲယ၅:၁၁-၂၂, ဟောရှေး၅)
- ၇. စပျစ်ရည်ကို အနာဂါတ္တိဖော်ပြချက်တို့၌ အသုံးပြုသုံးနှုံးသည်။ (အာမုတ် ၉:၁၃, ယောလား၃:၈, ဇာခရိ၉:၁၇)

ခ. ကျမ်းပယ်

၁။ အလွန်အကျွံမဖြစ်လျှင် အထောက်အမဖြစ်စေသည်။ (Ecclesias Ticus ၃၁:၂၇-၃၀)

၂။ ရမ္မိတို့ အဆိုအရ- 'စပျစ်ရည်သည် ဆေးတကာ ဆေးတို့တွင် ထွဋ်ခေါင်ဖြစ်သည်။ စပျစ်ရည်သာမရှိသော် မူးယစ်ဆေးဝါး လိုလာပေလိမ့်မည်။' (BB 58b)

ဂ. ဓမ္မသစ်

၁။ ရေမှစပျစ်ရည်သို့ အလွန်များသည့်ပမာဏကို သခင်ယေရှုက ပြောင်းလဲစေခဲ့ခြင်း (ယော၂:၁-၁၁)

၂။ သခင်ယေရှုကိုယ်တော်တိုင် အသုံးပြုခြင်း (မသံဝါဒ:၁၈-၁၉, လုကာ၇:၃၃-၃၄, ၂၂:၁၇မှစ၍)

၃။ ပတေကုထွေနေ့၌ ယစ်မူးသည်ဟု ပေတရုစွပ်စွဲခံရခြင်း (တမန်တော် ၂:၁၃)

၄။ စပျစ်ရည်ကို ဆေးဝါးကဲ့သို့အသုံးပြုခြင်း (မာကု၁၅:၂၃, လုကာ၁၀:၃၄, ၁တိ၅:၂၃)

၅။ အသင်းတော်ဦးဆောင်သူများ မှားယွင်းခြင်းအမှုကင်းရန် (၁တိ၃:၃-၈, တိတု၁:၇, ၂:၃, ၁ပေ၄:၃)

၆။ အနာဂါတို့ဖော်ပြချက်တို့၌ သုံးနှုံးခြင်း (မသံ၂၄:၄၉, လုကာ၁၂:၄၅, ၂၁:၃၄, ၁ကော၅:၁၁-၁၃, ၆:၁၀, ဂလာတိ၅:၂၁, ၁ပေ၄:၃, ရောမ၁၃:၁၃-၁၄)

III. သီဩလော်ဂျီဟောင့်

က. အပြန်အလှန်သုံးသပ်ခြင်း

၁. စပျစ်ရည်သည် ဘုရားသခင်၏လက်ဆောင်မွန်တခုဖြစ်သည်။

၂. ယစ်မူးခြင်းသည် ကြီးမားသည့် ပြဿနာတရပ်ဖြစ်သည်။

၃. အချို့ယုံကြည်သူများ၌ ဓလေ့ထုံးတမ်းကျင့်သုံးမှုအရ သုံးစွဲမှုရှိသော်လည်း ဘုရားဘုန်းတော်ရှုတ်ချစရာမဖြစ်ဖို့ ရန် ဆင်ခြင်သင့်သည်။ (မသံ၁၅:၁-၂၀, မာကု၇:၁-၂၃, ၁ကော၈:၁၀, ရောမ၁၄)

ခ. ဘောင်ကျော်ခြင်း

၁. ဘုရားသခင်သည် ကောင်းသောအရာရှိသမျှတို့၏ မူလအရင်းအမြစ်ဖြစ်သည်။

၂. ကျရှုံးသော လူသားမျိုးနွယ် ဘုရား၏လက်ဆောင်မွန်ကို မှားယွင်းခြင်းအမှုဖြစ်စေခြင်း ဖြင့် သတ်မှတ်ထားသည့် ဘောင်ကိုကျော်၍ ကျူးလွန်ကြသည်။

ဂ. မှားယွင်းခြင်းအမှုဟူသည် လူ့နှလုံးသားမှဖြစ်သည်။ အစပြုသည်။ ဖန်ဆင်းတော်မူရာ မည်သည့်အရာမဆို မကောင်းမသင့်ရာမရှိပါ။ (မာကု၇:၁၈-၂၃, ရောမ၁၄:၁၄,၂၀, ၁ကော၁၀:၂၅-၂၆, ၁တိ၄:၄, တိတု၁:၁၅)

IV. ပထမရာစုနှစ် ယုဒထုံးတမ်း ဓလေ့နှင့် အချဉ်ဖောက်သည့်စပျစ်ရည်

က. စပျစ်သီးကို အရည်ညှစ်ပြီး ခြောက်နာရီအကြာတွင် အချဉ်ပေါက်လာလေ့ရှိသည်။

ခ. ယုဒထုံးတမ်းအရ စပျစ်ရည်မျက်နှာပြင်၌ စတင်အမြှုပ်တက်ချိန် (အချဉ်ပေါက်လက္ခဏာ)တွင် စပျစ်ရည် (ဆယ်ဘို့တဘို့) ပူဇော်ရန်လိုအပ်သည်။ (Ma aseroth 1:7) ထိုအခြေအနေကို စပျစ်ရည်သစ် သို့မဟုတ်ချိုသောစပျစ်ရည် ဟု ခေါ်သည်။

ဂ. ရက်သတ္တပတ် တပတ်အကြာတွင် စပျစ်ရည်ပြင်း စတင်ဖြစ်လာသည်။

ဃ. ထိုမှ နောက်တဆင့်အတွက် ရက်၄၀ ကြာမြင့်သည်။ ဤအခြေအနေကို စပျစ်ရည်ဟောင်းအဆင့်သတ်မှတ်ပြီး ယစ်ပလင်၌ ပူဇော်သတ္တာပြု၍ ရပြီဖြစ်သည်။ (Edhuyyoth 6:1)

င. ထိုစပျစ်ရည်ဟောင်း အနည်ကျလာချိန်တွင် ကောင်းသည်ဟုသတ်မှတ်သည်။ သို့သော် အသုံးမပြုမီ မြည်းစမ်းဘို့လိုအပ်သည်။

စ. တနှစ်ကြာပြီးချိန် စပျစ်ရည်ကို အမှန်တကယ်စပျစ်ရည် ဟောင်းအဖြစ်သတ်မှတ်သည်။ အလွန်ဆုံး သုံးနှစ်ကြာသည် အထိ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်သည်။ ထိုအခြေအနေတွင် ရေရော၍ပင် သောက်ရသည်။

ဆ. လွန်ခဲ့သော နှစ်တရာခန့်မျှမှစ၍ ဓါတုပစ္စည်းအကူဖြင့် အချဉ်ဖောက်လုပ်ထုံးများပြောင်းလဲလာသည်။

V. နိဂုံးဖော်ပြချက်

က. သခင်ယေရှုအပါအဝင် ပထမ ရာစုနှစ် ယုဒ/ခရစ်ယာန်များအကြားရှိခဲ့သည့် လုပ်ထုံးများအား သင်၏ သီဩလော်ဂျီနှင့် သမ္မာကျမ်းအနက်ဖွင့်မှု ရှုထောင့်အရ ဝေဖန်သေးသိမ်စေဘို့မဟုတ်ပါ။ ထုံးတမ်း ဓလေ့တခုအရ စပျစ်ရည်နှင့်လုံးလုံး

ကင်းရှင်းမှု ၎င်းတို့၌မရှိခဲ့ပါ။

- ခ. အရက်သောက်ခြင်းကို အားပေးနေခြင်းမဟုတ်သော်လည်း သမ္မာကျမ်းစာပါအချက်များကို အခြေပြု၍ လိုသလိုချဲ့ထွင်ခံယူခြင်းမပြုရန်နှင့် ဖြောင့်မတ်ခြင်းအသက်တာကို မိမိ၏ခလေ့၊ ဂိုဏ်းဂနပေါ်ရပ်တည်အဖြေရှာရန်လည်း မဟုတ်ပါ။
- ဂ. ရောမာ၄ နှင့် ၁ကောစ-၁၀ သည် မေတ္တာအပေါ်အခြေပြုခြင်းနှင့် ယုံကြည်သူချင်းရှိသောသမ္မာကျမ်းတို့ရန်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်မျိုး မဟုတ်ဘဲ ခလေ့ ထုံးတမ်းစဉ်လာများအတွင်း သတင်းကောင်း ဝေမျှတို့ရန် ထောက်မ ညွှန်ပြထားပါသည်။ သမ္မာကျမ်းစာသည် ယုံကြည်ခြင်းနှင့် နာခံလိုက်လျှောက်ခြင်းအတွက် တခုတည်းသော အရင်းအမြစ်ဖြစ်သည်ဆိုပါလျှင် သမ္မာကျမ်းစာကို နက်နဲစွာ ပိုင်းခြားအဖြေထုတ်တို့လိုပါမည်။
- ဃ. ဘုရားသခင်အလိုတော်အရ ဤအရာကို လုံးလုံး ရှောင်ကြဉ်ကြရမည်ဆိုပါလျှင် သခင်ယေရှု ကိုယ်တော်တိုင် အသုံးပြုခြင်း၌လည်းကောင်း၊ ယနေ့ခေတ်ကာလတိုင် ထုံးတမ်း ခလေ့တခုအဖြစ် သုံးဆောင်သူတို့၌ မည်သို့အဖြေရှာမည်နည်း (ဥပမာ ဥရောပ၊အစ္စရေး၊အာဂျင်တီးနား)

၂:၄ ‘အချင်းမိန်းမ’ ကြမ်းတမ်းသည့် အသုံးအနှုံးဟုထင်မှတ်စရာရှိသော်လည်း ဟေဗြဲအသုံးအနှုံးဖြစ်ပြီး တလေးတစားခေါ်ဝေါ်မှုတစ်ခုဖြစ်သည်။

- ▣ **NASB** - အကျွန်ုပ်တို့ အဘယ်သို့လုပ်ရပါမည်နည်း!
- NKJV** - သင်သည်ငါနှင့် အဘယ်သို့ဆိုင်သနည်း!
- TEV** - မည်သို့ပြုရမည်ကို သင်ပြောစရာမလို၊
- NJB** - သင်သည်ငါ့ထံမှ အဘယ်အလိုရှိသနည်း!

ဟေဗြဲအသုံးအနှုံးတခုဖြစ်၍ တိုက်ရိုက်ပြန်ဆိုသော် သင်နှင့်ငါနှင့် ဘာဆိုင်သနည်း! ဖြစ်သည် (တရားသူကြီး၁:၁၂, ၂ရာ၁၆:၁၀, ၁ဇ:၂၂, ၃ရာ၁၇:၁၈, ၄ရာ၃:၁၃, ၂ရာချုပ်၃၅:၂၁, မသဲ၈:၂၉, မာကု၁:၂၄, ၅:၇, လုကာ၄:၃၄, ၈:၂၈, ယော၂:၄)။ ယေရှုအနေဖြင့် သူ၏ မိသားစုနှင့် အသစ်သောတော်စပ်မှုတခု အစပြုခြင်းဖြစ်နိုင်သည် (မသဲ၁၂:၄၆ မှစ၍ လုကာ၁:၂၇-၂၈)။

▣ ‘ငါ့အချိန်မရောက်သေး’ ဘုရားသခင်စေခိုင်းခြင်း၏ ရည်ရွယ်ချက်နှင့်စပ်ဆိုင်၍ သခင်ယေရှု၏ ဝန်ခံမှုကိုဘော်ပြသည်။ (မာကု၁:၃၅) ယောဟန်သုံးနှုံးသည့် ဤ “အချိန်” နှင့်စပ်ဆိုင်၍ အောက်ပါအတိုင်းတွေ့ရသည်။

- ၁. အချိန်နာရီ (၁:၃၉, ၄:၆, ၅, ၅၃, ၁၁:၉, ၁၆:၂၁, ၁၉:၁၄, ၁၉:၂၇)
- ၂. နောက်ဆုံးအချိန်ကာလ (၄:၂၁, ၂၃, ၅:၂၅, ၂၈)
- ၃. နောက်ဆုံးအချိန်နာရီ (ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ကားတင်ခြင်း၊ ၂:၄, ၇:၃၀, ၈:၂၀, ၁၂:၂၃, ၂၇, ၁၃:၁, ၁၆:၃၂, ၁၇:၁)

▣ ‘သူစေခိုင်းသမျှတို့ကိုပြုလော့’ မာရိအနေဖြင့် ဖြစ်နေသည့်အခြေအနေအစား၊ ယေရှုလုပ်ဆောင်သွားမည့်အရာနှင့်ပတ်သက် ပြီးဆက်လက်မပြောဆိုရန် ကြိုတင်ဆီးတားလိုက်သကဲ့သို့ ယေရှုစကားကို နားမလည်ပေ။

- ၂:၆
- NASB** - ယုဒလူမျိုး၏စင်ကြယ်စေခြင်းထုံးစံအလိုငှါ
- NKJV** - စင်ကြယ်စေခြင်း အကြောင်းနှင့်စပ်ဆိုင်၍
- NRSV** - ယုဒလူမျိုး၏စင်ကြယ်စေခြင်းအကြောင်းနှင့်စပ်ဆိုင်၍
- TEV** - ယုဒလူမျိုး၌ရှိသော စင်ကြယ်စေခြင်း၊လုပ်ထုံး
- NJB** - ယုဒလူမျိုး၏ထုံးတမ်းဖြစ်သော စင်ကြယ်စေခြင်းအလိုငှါ

ကျောက်အိုးစည်းများကို အခမ်းအနားများတွင် ခြေလက်၊အိုးခွက်၊ပုဂံ ဆေးဘို့ရန်အသုံးပြုသည်။ ရှင်ယောဟန်ကတပါး အမျိုးသား စာရှုသူများ နားလည်နိုင်ရန်အလိုငှါ ဤအချက်ကို ထည့်သွင်းဖော်ပြသည်။

၂:၆ ‘ကျောက်အိုးစည်းခြောက်လုံး’ ရှင်ယောဟန်ခရစ်ဝင်၌ မကြာခဏတွေ့ရသည်အတိုင်း နှစ်မျိုးနှစ်ဖုံ ရည်ရွယ် အဓိပ္ပာယ်ဆောင်သည့်အရာကို တွေ့ရသည်။

၁။ မင်္ဂလာဆောင်မောင်နှံအားကူညီရန်၊

၂။ ယုဒဘာသာ ပြီးပြည့်စုံခြင်းကြောင်း သခင်ယေရှုအား ညွှန်ပြသည့် လက္ခဏာတစ်ခုဖြစ်သည်။

က. ၆ ဂဏန်းသည်လူသား၏ကြိုးပမ်းမှုကို ပုံဆောင်သည်။

ခ. ယေရှုက ရေအပြည့်ဖြည့်စေခြင်းငှါ အဓိပ္ပာယ်ရှိသော ပုံဆောင်ချက်ဖြစ်၍ လိုအပ်သော စပျစ်ရည်ဖြည့်တင်းပေးခြင်း သက်သက်မဟုတ်ပေ။

ဂ. မင်္ဂလာပွဲအတွက် လိုအပ်သော စပျစ်ရည်ပမာဏမှာ များလွန်းလှသည်။

ဃ. စပျစ်ရည်သည် ကြွယ်ဝသော အသက်တာကိုပုံဆောင်သည် (ယေရမိ ၃၁:၁၂, ဟောရှေး ၂၂, ၁၄:၇, ယောလ ၃:၂၈, အာမုတ် ၉:၁၂-၁၄)

▣ ‘နှစ်တင်းသုံးတင်းခန့်ဝင်သော’ ဟေဗြဲအသုံးအနှုန်း bath ကို သုံးသောအတိုင်းအဆပမာဏဖြစ်သည်။ bath တွင်မညီသော အရွယ်အစား သုံးမျိုးရှိရာ ထိုအချိန်အသုံးပြုသော အိုးအရွယ်အစား အတိအကျ မသိရသော်လည်း များစွာသောပမာဏ ဖြစ်သော စပျစ်ရည်ပြောင်းလဲစေသည်မှာ အံ့ဩဖွယ်ဖြစ်သည်။

အထူးခေါင်းစဉ် “အရှေ့တိုင်းရှေးသုံးအချိန်အတွယ်ပမာဏ”

ကုန်သွယ်ရေးကဏ္ဍအသုံးပြုသော အလေးချိန်နှင့် အတိုင်းအဆတို့မှာ ရှေးဟောင်းလယ်ယာစီးပွားအရာ၌ အလွန်အရေးကြီးသည်။ သမ္မာကျမ်း၌ ယုဒလူမျိုးများအား တဦးနှင့်တဦး သမ္မာသမတ်ကျစွာ ရောင်းဝယ်ဖောက်ကားဘို့ရန် သွန်သင်ထားသည်။ (ဝတ်ပြုခွင့်-၃၅-၃၆, တရားဟော၂၅:၁၃-၁၆, သုတ္တံ၁၁:၁, ၁၆:၁၁, ၂၀:၁၀) အဓိကပြဿနာမှာ သမ္မာသမတ်ကျရုံနှင့်မျှမပြီးဘဲ ပါလက်စတိုင်း ဒေသရှိ သတ်မှတ်ချက် မပြည့်မီခြင်းနှင့် အသုံးပြုပုံစနစ်တို့ဖြစ်သည်။ လေးလံသည့်အချိန်အတွယ်နှင့် ပေါ့ပါးသည့် အချိန်အတွယ်ဟူ၍ နှစ်မျိုးနှစ်စား သတ်မှတ်ထားဟန်ရှိသည် (*The Interpreter’s Dictionary of the Bible*, Vol.4 p.831 ကိုကြည့်ပါ)။ အဲဂုတ္တုမှ ကိန်းဂဏန်းတစ်ဆယ်အပေါ် အခြေခံသော ဒဿမစနစ်နှင့် မက်ဆိုပိုတောင့်မီးယားဒေသမှ ကိန်းဂဏန်းခြောက်အပေါ် အခြေခံသော စနစ်ကို ပေါင်းစပ်အသုံးပြုသည်လည်းရှိသည်။

များပြားလှသည့် အရွယ်အစား သတ်မှတ်ချက်နှင့် ပမာဏ အသုံးအနှုံးတို့ကို လူ၏ ခန္ဓာအစိတ်အပိုင်း၊ တိရစ္ဆာန်ဝန်ဆောင်မှုအား၊ လယ်သမားများ၏ အခြင်အတွယ်ပေါ်အခြေပြုထားရာ တိကျသည့်အဆင့်အတန်းသတ်မှတ်ချက်မရနိုင်ပေ။ ထို့ကြောင့် အနီးစပ်ဆုံးခန့်မှန်းခြေဇယားကိုသာ ဖော်ပြနိုင်သည်။ အချိန်အတွယ်နှင့်အတိုင်းအတာပြရန် အနီးစပ်ဆုံးအနေဖြင့် အောက်ပါ ဆက်နွယ်မှုပြဇယားကိုတွေ့ရသည်။

I. အများဆုံးသုံးနှုံးသည့် ပမာဏအသုံးအနှုံး၊

က. ကုန်ခြောက်

- ၁. ဟောမဲ (BDB 330, မြည်းတကောင်ဝန်ဆောင်မှုအားဖြစ်နိုင်သည့် BDB 331)
ဥပမာ ဝတ်ပြု၂၇:၁၆, ဟောရှေ့၃:၂
- ၂. ဧဖါ(BDB 35) ဥပမာ ထွက်မြောက်၁၆:၃၆, လေဝိခဇ:၃၆, ယေဇကျေလ၄၅:၁၀-၁၁,၁၃,၂၄,
- ၃. စလယ် (BDB 684) ဥပမာ ကမ္ဘာဦး၁၈:၆, ၁ရာ၂၅:၁၈, ၃ရာ၁၈:၃၂, ၄ရာ၇:၁,၁၆,၁၈
- ၄. သြမဲ (BDB 771 II ကောက်လှိုင်း/ ကောက်သင်းနှင့်စပ်ဆိုင်ပုံရသည်။ BDB 771 I)
ဥပမာ ထွက်မြောက် ၆:၁၆,၂၂,၃၆, ဝတ်ပြု၃၃:၁၀-၁၅
- ၅. လောဃ (BDB 798 ဧဖါ ဆယ်စုတစု) ဥပမာ ထွက်မြောက် ၂၉:၄၀, ဝတ်ပြု၁၄:၂၁, တောလည်၁၅:၄, ၂၈:၅,၁၃
- ၆. ပြည် (BDB 866) ၄ရာ၆:၂၅

ခ. အနည်ပမာဏ

- ၁. ကောရ (BDB 499) ဥပမာ ယေဇကျေလ၄၅:၁၄ (ကုန်ခြောက်၌လည်းအသုံးပြုသည်။ ၂ရာချုပ် ၂:၁၀,၂၇:၅)
- ၂. ဗတ် (BDB 144 II) ဥပမာ ၃ရာ၇:၂၆,၃၈, ၂ရာချုပ် ၂:၁၀, ၄:၅, ဟောရှာယ၅:၁၀, ယေဇကျေလ၄၅:၁၀-၁၁,၁၄
- ၃. ဟိန် (BDB 228) ဥပမာ ထွက်မြောက် ၂၉:၄၀, ဝတ်ပြုခဇ:၃၆, ယေဇကျေလ၄၅:၂၄,
- ၄. လောဃ (BDB 528) ဝတ်ပြုရာ၁၄:၁၀,၁၂,၁၅,၂၁,၂၄

ဂ. Roland de Vaux ၏ *Ancient Israel* . Vol.1, p.201 နှင့် *Encyclopedia Judaica*, Vol.16, P.379

မှဇယား

ဟောမဲ (ကုန်ခြောက်) = ကောရ (အရည်သို့မဟုတ်ကုန်ခြောက်)	၁
ဧဖါ (ကုန်ခြောက်) = ဗတ် (အရည်)	၁၀ ၁
စလယ် (ကုန်ခြောက်)	၃၀ ၃ ၁
ဟိန် (အရည်)	၆၀ ၆ ၂ ၁
သြမဲ (ကုန်ခြောက်)	၁၀၀ ၁၀ - - ၁
ပြည် (ကုန်ခြောက်)	၁၈၀ ၁၈ ၆ ၃ - ၁
လောဃ (အရည်)	၇၂၀ ၇၂ ၂၄ ၁၂ ၄ ၁

II. အများဆုံးအသုံးပြုသည့် အချိန်အတွယ်အသုံးအနှုံး

က. အများဆုံးအသုံးပြုသည့် အချိန်အတွယ်အသုံးခုမှာ အခွက်, ကျပ်သားနှင့် ဂေရတို့ဖြစ်သည်။

- ၁. ဓမ္မဟောင်း၌ အခွက်ကို ကျယ်ကျယ်ပျံ့ပျံ့တွေ့ရသည်။ ထွက်မြောက်ရာ၃၈:၂၅-၂၆ အရ တစ်ခွက် တွင် ကျပ်သား ၃,၀၀၀ ရှိသည်။ (BDB 503)
- ၂. ကျပ်သား (BDB 1053) အားမကြာခဏတွေ့ရသည်။ ဓမ္မဟောင်း၌ရည်ညွှန်းသည် အတိုင်းကျပ်သား ၏အထွေထွေတန်ဖိုးများကိုလည်းတွေ့ရသည်။
 - က. ကုန်သွယ်ရောင်းဝယ်မှု (ကမ္ဘာဦး၂၃:၁၆)
 - ခ. ကိုးကွယ်ခြင်းအမှု (ထွက်မြောက်ရာ၃၀:၁၃)
 - ဂ. နန်းတော်သုံးအချိန်အတွယ် (၂ရာ၁၄:၂၆)
- ၃. ဂေရ (BDB 176 II) သည် အကျပ်၂၀ နှင့်ညီမျှသည်။ (ထွက်မြောက်ရာ၃၀:၁၃, ဝတ်ပြု၇:၁၅, တောလည်၃:၄၇, ၁၈:၁၆, ယေဇကျေလ၄၅:၁၂) ထိုအထွေထွေအချိုးအစားအား အဲဂုတ္တုက မက်ဆိုပိုတေးမီးယားမှ ရရှိခြင်းဖြစ်ပြီး ကူသရေလကပါ ထိုအတိုင်းရယူအသုံးပြုသည်။
- ၄. မာနေ (BDB 584) သည် အခွက် ၅၀ သို့မဟုတ် ၆၀ တန်ဖိုးရှိသည်။ ဓမ္မဟောင်းအနှောင်းပိုင်း၌ ထိုအသုံးအနှုံးကိုတွေ့ရသည်။ (ယေဇကျေလ၄၅:၁၂, ဧဇရျ:၆၉, နေဟမိဂူး၇၁-၇၂) ခါနာန်ပြည်၌ ၅၀ချိုးတချိုး အသုံးပြု စဉ်တွင် ယေဇကျေလက ၆၀ချိုးတချိုးကို အသုံးပြုသည်။
- ၅. အချိန် (BDB 132, 'အခွက်တဝက်' ကမ္ဘာဦး ၂၄:၂၂) ကို ဓမ္မဟောင်း၌ (ကမ္ဘာဦး၂၄:၂၂ နှင့် ထွက်မြောက်ရာ ၃၈:၂၆) ၌ နှစ်ကြိမ်သာတွေ့ရသည်။

ခ. ဇယား

၁. မောရှေ၏ ကျမ်း(၅)ကျမ်းပေါ်အခြေပြုချက်					
အခွက်	၁				
မာနေ	၆၀	၁			
အကျပ်	၃၀၀၀	၅၀	၁		
အချိန်	၆၀၀၀	၁၀၀	၂	၁	
ဂေရ	၆၀၀၀၀	၁၀၀၀	၂၀	၁၀	
၂. ယေဇကျေလ အနာဂါတ္တိကျမ်းပေါ် အခြေပြုချက်					
အခွက်	၁				
မာနေ	၆၀	၁			
အကျပ်	၃,၆၀၀	၆၀	၁		
အချိန်	၇,၂၀၀	၁၂၀	၂	၁	
ဂေရ	၇၂,၀၀၀	၁,၂၀၀	၂၀	၁၀	၁

- ၂:၈ NASB - ဦးစီးဦးဆောင်ပြုသူ
- NKJV - ပွဲကို ဦးဆောင်အုပ်ချုပ်သူ
- NRSV - လုပ်ငန်းဦးဆောင်သူ
- TEV - ပွဲ၏ အလုပ်သမားခေါင်းဆောင်
- NJB - ပွဲကို ကမကထပြုသူ

ဤပုဂ္ဂိုလ်သည် (၁) ပွဲကိုဦးဆောင်သည့် အသရေရှိသောဧည့်သည် သို့မဟုတ် (၂) ဧည့်ဝတ်ပြုရသည့် အစေခံတို့၌ ခေါင်းဆောင် ဖြစ်နိုင်သည်။

၂:၁၀ ပုံမှန်အားဖြင့် အကောင်းဆုံးစပျစ်ရည်ကို ဦးစွာ ထုတ်သုံးဧည့်ခံလေ့ရှိသည်။ ဧည့်သည်များအား ကျေနပ်စေပြီးမှသာ တဆင့်နိမ့်သည့် စပျစ်ရည်ကို တည်ခင်းလေ့ရှိသည်။ သို့သော်လည်း ဤနေရာ၌ အကောင်းဆုံး စပျစ်ရည်က နောက်ကလိုက်လာသည်။ ဤအရာသည် ယုဒဘာသာ ပဋိညာဉ်ဟောင်း(စပျစ်ရည်ဟောင်း) နှင့် ယေရှုအားဖြင့် ပဋိညာဉ်သစ်(စပျစ်ရည်သစ်) ၏ ကွာဟခြားနားချက်ကိုမြင်စေသည်။ (ဟောပြောပြောဒါဒါကိုရှု) သခင်ယေရှု၏ဗိမာန်တော်စင်ကြယ်စေခြင်း (၂:၁၃-၂၅ ဖြစ်စဉ်ကို ဤနေရာ၌ တွဲလျက် ဘော်ပြခြင်းသည် ယောဟန်၏ သီဩလော်ကို ဆိုင်ရာရည်ရွယ်ချက်ဖြစ်) သည်။ ဤသမ္မတရားကိုပုံဆောင်နားလည်စေသည်။

၂:၁၀ 'ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာ' ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို နိမိတ်လက္ခဏာ ခုနစ်ခုအားဖြင့် တည်ဖောက် အခြေပြုသည့်အတိုင်း ဤအရာသည် ပထမအချက်ဖြစ်သည်။ အထူးခေါင်းစဉ် Archē ဝေးဝ ကိုရှုပါ။

▣ 'မိမိဘုန်းတော်ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်းယုံကြည်ကြ၏' ဤနိမိတ်လက္ခဏာ (များ) သည် ယေရှု၏ဘုန်းတော် (အထူးခေါင်းစဉ် ဝေးဝ) ကိုထင်ရှားခြင်း (ဝေးဝ မှကြိယာအသုံးအနှုံး) ခြင်းအလိုငှါ ဖြစ်သည်။ အခြားနိမိတ်လက္ခဏာများကဲ့သို့ပင် ဤနိမိတ်လက္ခဏာသည် အခြေခံအားဖြင့် တပည့်တော်များအား ညွှန်ပြနေခြင်းဖြစ်သည်။ ၎င်းတို့၌ယုံကြည်ခြင်းအစပြုလာစေရန်မျိုးမဟုတ်ပဲ သခင်ယေရှုက သူ၏ဖြစ်ခြင်းနှင့်လုပ်ဆောင်မှုတို့ကို နားလည်သဘောပေါက်ဖို့ရန်ရည်ညွှန်းသည်။ နိမိတ်လက္ခဏာနှင့်လုပ်ဆောင် ချက်အားဖြင့်ကြွလာမည့် မေရိယာဇနအမှန်ဖြစ်ကြောင်း ဘော်ပြသည်။ ဖြစ်ပျက်သွားသည့်နိမိတ်လက္ခဏာကို အခြားဧည့်ပရိတ်သတ်များ သိသည်။မသိသည်ကို မူ သေချာစွာ မဘော်ပြပေ။

ကျမ်းချက် ၂:၁၂ 'ထိုနောက် မယ်တော်မှစ၍ ညီတော်၊တပည့်တော်တို့နှင့်တကွ ကပေရနောင်မြို့သို့ကြွတော်မူ၏'

၂:၁၂ 'ကပေရနောင်' နာဇရက်မြို့မှ မယုံကြည်သူ (လုကာဒ်:၁၆-၃၀) ငြင်းပယ်ပြီးနောက် ကပေရနောင်သည် ဂါလိလဲနယ်ရှိ ကိုယ်တော်၏အခြေချရာ ဖြစ်လာသည် (မသဲ:၄:၁၃, မာကုဒ်:၂၁, ၂:၁, လုကာဒ်:၂၃,၃၁, ယော:၂:၁၂, ၄:၄၆-၄၇)။

▣ ကာနမြို့ နိမိတ်လက္ခဏာ၌ ကိုယ်တော်၏ မယ်တော်၊ညီတော်များအား အမှုတော်မြတ်၌ တစွန်းတစတွေ့ရှိရသည်။

၂:၁၃-၂၅ ကျမ်းအဆက်အစပ်ထိုးထွင်းလေ့လာခြင်း

က။ သခင်ယေရှုက ဗိမာန်တော်စင်ကြယ်စေခြင်းကို ဘယ်နှကြိမ်လုပ်ဆောင်သ နည်းဟူ၍ ဓမ္မသစ်ကျမ်းတတ်များ အကြားများစွာဆွေးနွေးငြင်းခုံမှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်ခရစ်ဝင်ကျမ်း (မသဲ:၂:၁၂ မာကုဒ်:၁၅ နှင့် လုကာဒ်:၄၅) တို့တွင် ဗိမာန်တော်စင်ကြယ်စေခြင်းအမှုကို သခင်ယေရှု၏နောက်ဆုံး ရက်သတ္တပတ်အတွင်းဖော်ပြ သော်လည်းယောဟန်ကမူ သခင်ယေရှု၏ အမှုတော်မြတ် အစောဆုံးကာလ၌ ဘော်ပြသည်။ ဤအချက်နှစ်ချက်အပေါ်မူတည်၍ ဗိမာန်တော်စင်ကြယ်စေခြင်းအမှုသည် တကြိမ်တည်းမဟုတ်ပဲ နှစ်ကြိမ်ဖြစ်ဟန် တူသည်။

သို့သော်ငြားလည်း ဖြစ်နိုင်ခြေရှိသည်မှာ သခင်ယေရှု၏လုပ်ဆောင်ချက်တို့ကို ယောဟန်က သူ၏ သီဩလော်ကို ရည်ရွယ်ချက်ရှိသည် အတိုင်း ဖွဲ့စည်းဖော်ပြဟန်ရှိသည်။ (ရှင်ယောဟန်က ဤအခန်းကြီးတစ်ဦး ယေရှုသည် ဘုရားဇနန်ဖြစ်တော်မူကြောင်း အခိုင်အမာရပ် တည်ဖော်ပြသည်။) ခရစ်ဝင်ကျမ်းရေးသူ တဦးချင်းစီတိုင်းအား ဝိညာဉ်တော်၏ မှတ်သွင်းဘော်ပြခြင်း၌ ၎င်းတို့၏ကိုယ်ပိုင်ရွေးချယ်မှု၊ တင်စားမှု၊ စီစဉ်မှုနှင့် သခင်ယေရှု၏ လုပ်ဆောင်ချက်၊သွန်သင်ချက်တို့ကို လွတ်လပ်စွာအသုံးပြုခွင့်ပေးထားသည်။ ကိုယ်တော်၏လုပ် ဆောင်ချက်နှင့် နှုတ်တော်ထွက်စကားအပေါ် ကျမ်းရေးသူက ကြိုက်သလို ဖြည့်နှုတ်၊ဖန်တီး ခွင့်တော့မရှိပါ။ ခရစ်ဝင်ကျမ်းများသည် ခေတ်ပေါ် အထုပွတ္တိဘော်ပြချက် မဟုတ်သည်ကို သတိချပ်သင့်ပါသည်။ သို့သော် ရွေးချယ်တော်မူသော ကျမ်းရှုသူတို့အား ပစ်မှတ်ထားသော ဧဝဂလိလမ်းကြောင်းသာလျှင် ဖြစ်သည်။ ခရစ်ဝင်ကျမ်းများသည် ဖြစ်စဉ်မှတ်တမ်းသက်သက်မဟုတ်သလို၊ နှုတ်တော် ထွက်သက်သက် တလုံးမကျန်၊လုံးစေ့ပတ်စေ့ ဘော်ပြသော အရာလည်းမဟုတ်ပါ။ ဤသို့ဆိုသော် တိကျရာရာမှမရှိဟုလည်းမဆိုလိုပါ။

အရှေ့တိုင်း စာရေးသားဟန်ဖြစ်သည် အလျောက်လည်း အနောက်တိုင်း ရေးသားဟန်နှင့် ကွဲပြားမှုရှိကောင်းရှိပါမည်။ Gordon Fee နှင့် Douglas Stewart ၏ *How to Read the Bible for All it's Worth*, pp.127-148 ကိုရှုပါ။

ခ။ ဗိမာန်တော်စင်ကြယ်စေခြင်း ကို ယုဒလူမျိုးတို့ထံ သခင်ယေရှု၏ဦးစွာ လက်ကမ်းလုပ်ဆောင်မှုကို ဖော်ပြခြင်း၌ ယောဟန်၏ သီဩလော်ရှိရည်ရွယ်ချက်ရှိသည်အတိုင်း မြင်သာထင်သာအောင် ဦးစွာဖော်ပြခြင်းသာလျှင်ဖြစ်သည်။ ထိုအချက်ကို အခန်းကြီး၃မှ

နိကာဒင် (ရှေးရိုးယုဒအယူဝါဒ) နှင့်ဆွေးနွေးမှု၌တွေ့ရသည်။ သို့သော်လည်း အခဏ်းကြီး၌မူ သခင်ယေရှုက (ဆန့်ကျင်ဘက်ဖြစ် လျှက်ပင် အယူအဆတူသူ) အုပ်စုများမှ ရှုမာရီအမျိုးသမီးနှင့်တွေ့ဆုံ၍ စတင်ခြေလှမ်းသည် ကိုတွေ့ရသည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၂:၁၃-၂၂ “ထိုမြို့မှာကြာမြင့်စွာမနေဘဲ၊ ယုဒပဿခါပွဲခံချိန်နီးသည်ရှိသော် ယေရှုလင်မြို့သို့ကြွတော်မူ၏။ ဗိမာန်တော်၌ သိုး၊နွား၊ဂျိုးငှက် ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၎င်း တွေ့တော်မူလျှင် ရိုက်စရာဘို့ ကြိုးသေးများကိုပြုပြင်ပြီးမှ ထိုသူအပေါင်းတို့ကို၎င်း သိုးနွားများကို၎င်း၊ ဗိမာန်တော်မှနှင့်ထုတ်တော်မူ၍ပွဲစားတို့၏ငွေတင် ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏။ ချိုးငှက်ရောင်းသောသူတို့အားလည်း ဤဥစ္စာကိုယူသွားကြ။ ငါ့အဘ၏အိမ်တော် ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။ ကိုယ်တော်၏အိမ်တော်၌ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။ ယုဒလူတို့ကလည်း သင်သည်ဤသို့ပြုလျှင်အဘယ်နိမိတ် လက္ခဏာကိုငါတို့အားပြမည်နည်းဟုဆိုကြ၏။ ယေရှုကလည်း ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင်ငါ တည်ဆောက်မည်ဟုမိန့်တော်မူ၏။ ယုဒလူတို့က အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံးဤဗိမာန်တော်ကိုတည်ဆောက်ကြ၏။ သင်မူကားသုံးရက်တည်းနှင့် တည်ဆောက်မည်လောဟုဆိုကြ၏။ ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။ ထို့ကြောင့် သေခြင်းမှထမြောက်တော်မူသည်နောက်၊ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့် ကျမ်းစာကို၎င်း၊ ယေရှု၏နှုတ်ကပတ်တော်ကို၎င်းယုံကြ၏။

၂:၁၃ ‘ပဿခါပွဲ’ ဤနှစ်စဉ်ကျင်းပသောပွဲတော်ကို ထွက်မြောက်ရာ ၁၂နှင့် တရားဟော ၁၆:၁-၆ တွင်ဖော်ပြထားသည်။ သခင်ယေရှု ၏အမှုတော်မြတ် ရက်စွဲကာလကို ဤပွဲအားဖြင့်သာ သိရှိခွင့်ရရှိသည်။ အခြားခရစ်ဝင်ကျမ်းများ၌ ယေရှု၏တစ်နှစ်အတွင်း အမှုတော် ဆောင်ခြင်းအကြောင်းကိုသာ တွေ့ရသည်။ (ပဿခါပွဲအား တကြိမ်သာဖော်ပြခြင်း) သို့သော် ယောဟန်ကမူ ပဿခါပွဲ သုံးကြိမ် (၁) ၂:၁၃,၂၃, (၂) ၆:၄, နှင့် (၃) ၁၁:၅၅, ၁၂:၁, ၁၃:၁, ၁၈:၂၈,၃၉, ၁၉:၁၄ ကိုဖော်ပြသည်။ ၅:၁၅လည်း နောက်ထပ်တကြိမ်အတွက်ဖော် ပြခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သခင်ယေရှု၏အမှုတော်မြတ် ကြာမြင့်ချိန် မည်မျှရှိသည်ကို အတိအကျမသိနိုင်သော်လည်း ယောဟန်ခရစ်ဝင်ကျမ်းအရ အနည်းဆုံးသုံးနှစ်နှင့်လေးနှစ် သို့မဟုတ် ငါးနှစ်ပင်ဖြစ်နိုင်သည်။

ယောဟန်က ဤခရစ်ဝင်ကျမ်းအား ယုဒပွဲတော်များနှင့်လည်းတည်ဆောက်ထားသည့် (ပဿခါပွဲ၊ တဲတော်နှင့်ဆိုင်သောပွဲများ၊ နှင့်ဟန္နုကပွဲ) Richard N. Longenecker, *Biblical Exegesis in the Apostolic Period*, 2nd ed; pp. 135-139 ကိုကြည့်ပါ။

အထူးခေါင်းစဉ် ‘ပဿခါ’

I. အဖွင့်ဖော်ပြချက်များ၊

- က. အဲဂုတ္တုအပေါ် ထာဝရဘုရား၏စီရင်ခြင်းနှင့် ဣသရေလအားကယ်နှုတ်ခြင်းသည် ထာဝရဘုရား၏ချစ်ခြင်းဂုဏ်တော် မှတ်ကျောက်ဖြစ်၍ ဣသရေလအားတိုင်းနိုင်ငံတခု အဖြစ်တည်ထောင်ပြုစုခြင်းဖြစ်သည်။
- ခ. ထွက်မြောက်ရာကျမ်းသည် ကမ္ဘာဦး၁၅:၁၂-၂၁၅ အာဗြဟံအား ထာဝရဘုရားပေးခဲ့သော ဂတိတော်ပြည့်စုံခြင်းဖြစ်သည်။ ပဿခါသည် ထွက်မြောက်ရာ အထိမ်းအမှတ်အဖြစ် ကျင်းပသည့်အရာဖြစ်သည်။
- ဂ. ဤအရာသည် ထာဝရဘုရားက မောရှေအားဖြင့်ပြုသော ဖျက်ဆီးခြင်းဥပါဒ် ဆယ်မျိုးမှ နောက်ဆုံးဥပါဒ်ယုံ့နံ့ရာ (အဲဂုတ္တုနှင့်ဂေါရင်အရပ်) မှ ပျက်သုဏ်းရသည့်အရာဖြစ်သည် (အဦးဘွားသော လူနှင့်တိရစ္ဆာန်)

II. အသုံးအနှုံး (BDB 820, KB947)

- က. ‘နာမ်’၏ အနက်ကိုမသိရပေ။
 - ၁. ‘အနာရောဂါ’ နှင့်ဆက်စပ်မှုရှိရာ ‘ရိုက်ခတ်’ သည်ဟုနားလည်ရသည် (ထွက်မြောက်ရာ၁၁:၁) ဖြစ်ရာ လူနှင့်တိရစ္ဆာန်သားဦးရှိသမျှအပေါ် ထာဝရဘုရား၏ကောင်းကင်တမန်၏ရိုက်ခတ် စီရင်မှုကိုတွေ့ရသည်။
 - ခ. ‘ကြိယာ’ ၏အနက်၊
 - ၁. ‘ချိနဲ့စေသည် သို့မဟုတ် ချုပ်ထားသည်’ (၂ရာ၄:၄) အသုံးအနှုံးကို “အမှတ်အသားပြုထား သောအိမ်များအား ကျော်လွန်သွားခြင်း” ဌ် အသုံးပြုထားသည့် (ထွက်မြောက်ရာ၁၂:၁၃,၂၃,၂၇, BDB 619, ထင်ရှားသောဝေါဟာရစစ်မြစ်)
 - ၂. ‘ယိမ်းယိုင်သည်’ (၃ရာ၁၈:၂၁)
 - ၃. Akkadian - ‘အလျော့ပေးသည်’
 - ၄. အဲဂုတ္တုလူမျိုး - ‘ရိုက်ခတ်သည်’
 - ၅. ဟေဇကယ် ၃၁:၅ မှ “ကွယ်ကာအုပ်ထိန်းတော်မူခြင်း” နှင့်နှိုင်းယှဉ်ဘော်ပြနိုင်သည်။ (ထွက်၁၂:၁၃)
 - ၆. ဟေဗြဲဘာသာ pasha မှ ဂရိဘာသာ paschō အကြားအသုံးအနှုံးဖြစ်သည့် “သည်းခံခြင်း” သည် ကနဦးခရစ်ယာန်များ အကြားထင်ရှားသောအသုံးအနှုံးဖြစ်ခဲ့သည်။
 - ဂ. ဖြစ်နိုင်ချေရှိသော သမိုင်းဝင်ရေးထုံးတမ်းစဉ်လာ၊
 - ၁. နှစ်သစ်ကူးအတွက် သိုးထိန်းတို့၏ ပူဇော်ခြင်း၊
 - ၂. Bedouin ဟုခေါ်သည့် သဲကန္တာရအတွင်းရေကြည်ရာမြက်နုရာ အစဉ်ရွှေ့ပြောင်းတတ်သော အာရပ်လူမျိုးများ၏ စားကျက်ပြောင်းရွှေ့ခြင်း၊ မကောင်းဆိုးဝါးနှင့်ထုတ်ခြင်းတို့၌ပြုသောယဇ်ပူဇော်ခြင်းနှင့်စားသောက်ခြင်း၊
 - ၃. အိမ်အခြေအတည်အကျ မရှိသွားလာသော Nomadic လူမျိုးများ၊ မကောင်းဆိုးဝါးနှင့်ရာ၌ ယဇ်ပူဇော်ခြင်း၊
- ဃ. အသုံးအနှုံးကပင်လျှင် တိကျသေချာသော အဓိပ္ပါယ်ကိုရရန်အလွန်ခက်ခဲမှုရှိသည်။ မူရင်းအားဖြင့် ပဿခါ၏အသွင်ကို အခြားရှေးကျမ်းဂန်တို့၌လည်းတွေ့ရသည်။
 - ၁. နွေဦးရာသီကာလ
 - ၂. ‘နာမ်’၏ မူရင်းဝေါဟာရစစ်မြစ်မသေချာခြင်း
 - ၃. ညအချိန်စောင့်ကြည့်ခြင်းနှင့်လည်းဆက်နွယ်မှုရှိခြင်း
 - ၄. သွေးကိုသုံးနှုံးခြင်း
 - ၅. ကောင်းကင်တမန်/ နတ်ဆိုးတို့၌တင်စားသုံးနှုံးခြင်း
 - ၆. အထူးအစားအသောက်၊
 - ၇. လယ်ယာထွက်ကုန် (တဆေးမသုံးသောပေါင်မုန့်)
 - ၈. ယဇ်ပူရောဟိတ်၊ယဇ်ပလင်မပါဘဲ မိမိတို့ဖာသာလုပ်ဆောင်ခြင်း

III. ဖြစ်စဉ်၊

က. ထွက်မြောက်ရာ၁၁-၁၂ ၌ ဖြစ်စဉ်ကိုမှတ်တမ်းပြုထားသည်။

ခ. ထွက်မြောက်ရာ၁၂ ၌ဖော်ပြသည့်အတိုင်းနှစ်စဉ်ကျင်းပရမည့်ပွဲဖြစ်ပြီး ဆက်လက်ပြီးရှစ်ရက်မြောက်နေ့၌ တဆေးမဲ့ပွဲကို ဆက်လက်လုပ်ဆောင်သည်။

၁. မူရင်းအားဖြင့် မိမိဖါသာလုပ်ဆောင်ရသည့် အရာကို ထွက်မြောက်ရာ၁၂-၂၁-၂၃၊ တရားဟော၁၆-၅ (တောလည်၉)၌ တွေ့ရသည်။

က) ယဇ်ပုရောဟိတ်မရှိ၊

ခ) ယဇ်ပလင်မရှိ၊

ဂ) သွေးကိုသာ အထူးအသုံးပြုခြင်း

၂. အထူးအထွဋ်အမြတ်ထားသောပွဲတခုဖြစ်လာသည်။

၃. မိမိဖါသာလုပ်ဆောင်ရသည့်ဤပူဇော်မှု (စီရင်သောကောင်းကင်တမန် ကျော်လွန်သွားသည့်အသွေးကိုအမှတ်ပြုခြင်း) နှင့် ကောက်ရိတ်သိမ်းပွဲ နှစ်ခုပေါင်းစပ်ကျင်းပရာနေ့ရက်သည် Abib သို့မဟုတ် Nisan ၈၏ ၁၄ရက်နေ့နှင့် ၁၅-၂၁တိုက်တွင်ဖြစ်သည်။

ဂ. လူနှင့်တိရစ္ဆာန်သားဦးအပေါင်းအား ပိုင်သကြောင်းပုံဆောင်ချက်နှင့် ၎င်းတို့၏ရွေးနှုတ်ခံရခြင်းကို ထွက်မြောက်ရာ၁၂၅ ဖော်ပြထားသည်။

IV. နာခံလိုက်လျှောက်ကျင့်သုံးသည့်သမိုင်းကြောင်း၊

က. ပထမဆုံးအကြိမ် ပဿခါပွဲအား အဲဂုတ္တု၌ လုပ်ဆောင်ခဲ့ခြင်း (ထွက်မြောက်၁၂)

ခ. ဟောရပ်/ သိနာတောင်၌ (တောလည်ရာ၉)

ဂ. ခါနာန်ပြည်၌ ပထမဆုံးကျင်းပလုပ်ဆောင်ခြင်း (ဂိလဂါလ) ယောရှု၅:၁၀-၁၂

ဃ. ၃ရာ၉:၂၅ နှင့် ၂ရာချုပ်စ:၁၂တွင် ရှောလမုန်မင်းတည်ဆောက်သော ဗိမာန်တော် အနုမောဒနာပြုခြင်း၌ (အထူးသဖြင့်အလေးပေး မဖော်ပြခြင်းပင်ဖြစ်နိုင်သည်)

င. ဟေဇကီမင်းလက်ထက် (၂ရာချုပ်၃၀)

စ. ယောရှုမင်းလက်ထက် (၄ရာ၂၃:၂၁-၂၃, ၂ရာချုပ်၃၅:၁-၁၈)

V. ထူးခြားချက်၊

က. တနှစ်လျှင်သုံးကြိမ်ပွဲခံရခြင်း (ထွက်မြောက်ရာ ၂၃:၁၄-၁၅, ၃၄:၂၂-၂၄, တရားဟော၁၆:၁၆)

၁. ပဿခါ/အဇမပွဲ

၂. ခုနှစ်သီတင်းပွဲ

၃. သကေနေပွဲ

ခ. မောရှေက တရားဟောရာကျမ်း၌ အခြားပွဲနှစ်ပွဲနည်းတူ ရှေ့ပြေးကြိုတင်လုပ်ဆောင်ခြင်း

ဂ. သခင်ယေရှုက ပဋိညာဉ်တရားသစ်ကိုပုံဆောင်သည့်စပျစ်ရည်နှင့်မုန့်ကိုမဖော်ပြမီတရက်တွင် နှစ်စဉ်ကျင်းပသော ပဿခါပွဲကို အသုံးပြုခဲ့သည်။ သို့သော် သိုးသငယ်ကိုမူအသုံးမပြုခဲ့ချေ။

၁. အများနှင့်သက်ဆိုင်သော အစာ

၂. ရွေးနှုတ်ခြင်းနှင့်ဆိုင်သောပူဇော်မှု

၃. ခေတ်ကာလအဆက်ဆက် သွားသည့်ထူးခြားမှု၊

▣ ‘ယေရှုလင်မြို့သို့ကြွတော်မူ၏’ ယုဒလူမျိုးတို့က ဤအခေါ်အဝေါ်ကို ရေမြေပထဝီအနေအထားပေါ် ရည်ညွှန်းသုံးနှုံးသည်ထက် ကိုးကွယ်ခြင်းနှင့်ဆိုင်သော အနက်ဆောင်သည့်သဘောကို သာ ရည်ညွှန်းသုံးနှုံးကြသည်။

၂:၁၄ ‘ဗိမာန်တော်၌’ ဟေရုဒ်မင်း (၃၇-၄ ဘီစီထိပါလက်စတိုင်းဒေသအား အုပ်ချုပ်သူ) တည်ဆောက်ခဲ့သော ဤဗိမာန်တော်၌ ငှါနတော် ခုနစ်ခုပိုင်းခြားထားသည်။ အပြင်ဘက် ငှါနတော်ကို တပါးအမျိုးသားများအတွက်သတ်မှတ်ပြီး ဈေးရောင်းသူတို့အတွက် နေရာသတ်မှတ်၍ ယဇ်ပူဇော်ခြင်းအမှုများအတွက် လိုအပ်သည်များကိုရောင်းချကြသည်။

▣ ‘သိုး နွား ဂျိုးငှက်’ ဝေးလံသောအရပ်ဒေသမှလာရောက်သူတို့အတွက် ယဇ်ပူဇော်ခြင်းဆိုင်ရာ တိရစ္ဆာန်များကို ရောင်းချကြ သည်။ သို့သော် ယဇ်ပူဇော်ဟိတ်မင်း၏မိသားစုက ထိုဆိုင်များအားထိန်းချုပ်ထားပြီး တိရစ္ဆာန်များတန်ဖိုးကို အဆမတန်ဈေးမြင့်ထား တက်ကြသည်။ လူတို့ကမိမိတို့ဘာသာ တိရစ္ဆာန်များကိုဆောင်ယူလာ ပြန်ကလည်း ယဇ်ပူဇော်ဟိတ်မင်းက အပြစ်အနာအဆာမင်း၍စံ ချိန်မမီဟု အပြစ်ရှာပြန်ရာ မဖြစ်မနေ ထိုနေရာမှ တိရစ္ဆာန်များအား ယဇ်ပူဇော်ရန်ဝယ်ရလေသည်။

▣ ‘ပွဲစားများ’ (ငွေကြေးလဲလှယ်သူများ) ထိုသူများနှင့်စပ်လျဉ်း၍ နှစ်ချက်ရှိသည်မှာ (၁) ယုဒလူတို့၏ငွေကြေးမှာ အသုံးပြု ခြင်းမှ ရပ်စဲသည်မှာကြာခဲ့ပြီဖြစ်ရာ ထိုအချိန်ကာလ၌ တရုတ်မြို့မှထုတ်လုပ်သောငွေကြေး (Shekel) ကိုသာလက်ခံသည်။ (၂) ရောမ ဧကရာဇ်၏ ပုံမပါလျှင်လည်းလက်မခံပေ။

၂:၁၅ ‘ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ ထိုသူအပေါင်းတို့ကို၎င်း၊ သိုးနွားများကို၎င်း၊ ဗိမာန်တော်မှ နှင်ထုတ်တော် မူ၍’ ဤနေရာ၌ သခင်ယေရှု၏အမျက်ဒေါသကိုရှင်းလင်းစွာမြင်ရသည်။ ထာဝရဘုရားကိန်းဝပ်တော်မူရာဟု သိမှတ်ထားသည့်နေရာ၌ ကိုးကွယ်ခြင်းအမှုနှင့် ဘုရား၏ထင်ရှားခြင်းကိုမတွေ့ရပေ။ အမျက်ထွက်ခြင်းသက်သက်သည် အပြစ်မဟုတ်ပါ။ ပေါလုဘော်ပြသော ဖက်၎င်း၂၆ နှင့်ဤအရာသည် ဆက်နွယ်မှုရှိပါသည်။ လူတိုင်းအကြောင်းတခုကြောင့်အမျက်ထွက်နိုင်ပါသည်။

၂:၁၆ ‘ဤဥစ္စာကိုယူသွားကြ’ Aorist Active Imperative အဖြစ်အထူးပြုထားရာ အလျှင်အမြန်မဖြစ်မနေလုပ်ဆောင်စေသည့် စကားဖြစ်သည်။ “ဤအရာအားလုံးဤနေရာမှအကုန်ထွက်သွားကြ”

▣ ငါ့အဘ၏အိမ်တော်ကိုပွဲတဲမလုပ်ကြနှင့် အခြားခရစ်ဝင်ကျမ်းများ (မသု၂၁:၁၃, မာကု၁၁:၁၇, လုကာ၁၉:၄၆) တွင် ဟေ ရှာယ၅၆:၇ နှင့် ယေရမိ၇:၁၁ ကိုကိုးကားသော်လည်း ဤနေရာ၌မူ ယောဟန်ကမစ္စဟောင်းကို ပြန်လည်ကိုးကားခြင်း မတွေ့ရသော မေရိယနှင့်ဆိုင်သော ပရောဖက်ပြုချက် ဇာခရိ၁၄:၂၁ ကို သွယ်ဝိုက်ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

၂:၁၇ ‘ကျမ်းစာလာသည်ကို’ ရေးသားတည်ရှိခြင်းကို ညွှန်းသည်။ မစ္စဟောင်းကျမ်းစာသည် မှုတ်သွင်းရေးသားသောကျမ်းဖြစ် ကြောင်းကို အခိုင်အမာ အဆိုပြုသည့် အသွင်ဖြစ်သည်။ (၆:၃၁, ၄၅, ၁၀:၃၄, ၁၂:၁၄, ၂၀:၃၀) ဂရိကျမ်း LXX, ဆာလံ၆၉:၉ မှကိုး ကားချက်ဖြစ်သည်။ ဆာလံ၂၂ ကဲ့သို့သော ဤဆာလံကျမ်းချက်တို့သည် ခရစ်တော်၏အသေခံတော်မူခြင်းကို ဘော်ပြသည်။ ယေရှု အနေဖြင့်ဘုရားအတွက်စိတ်ထက်သန်မှု နှင့် မှန်သောကိုးကွယ်မှုက သေခြင်းသို့ဦးတည်နေသည်မှာ ထာဝရဘုရား၏အလိုတော်ပင်ဖြစ် သည် (ဟေရှာယ၅၃:၄, ၁၀ လုကာ၂၂:၂၂, တမန်တော်၂:၂၃, ၃:၁၈, ၄:၂၈)။

▣ ‘ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏’ ဤဘော်ပြချက်က သခင်ယေရှု၏အမှုတော်မြတ်နှင့်ဝိညာဉ်တော်တန်ခိုးအား ဖြင့်လုပ်ဆောင်တော်မူခြင်းကို နောက်မှ မှတ်မိကြသည် (၂:၂၂, ၁၂:၁၆, ၁၄:၂၆)။

- ၂:၁၈
- NASB - ‘သင်သည်ဤအရာများကိုပြုရန် အခွင့်အာဏာရှိသော် အဘယ်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း!'
- NKJV - ‘သင်သည် ဤအရာများကိုပြုသည်ဆိုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း!'
- NRSV - ‘ဤသို့ပြုခြင်းအတွက် အဘယ်နိမိတ်လက္ခဏာကို ပြနိုင်သနည်း!'
- TEV - ‘သင်သည် ဤသို့လုပ်ပိုင်သည်မှန်လျှင် အဘယ်နိမိတ်လက္ခဏာကို လုပ်ပြနိုင်သနည်း!'
- NJB - ‘သင်ဤသို့ ပြုမူသင့်ကြောင်းကို အဘယ်နိမိတ်လက္ခဏာဖြင့် ငါတို့အားပြနိုင်သနည်း!'

သခင်ယေရှုနှင့် စပ်ဆိုင်၍ယုဒလူမျိုးတို့ဘက်မှရှိနေသော အဓိကကျသော မေးခွန်းဖြစ်သည်။ ဖာရိရှဲတို့ကမူ နတ်ဆိုးမင်းကိုအမှီပြု၍ နိမိတ်လက္ခဏာပြသည်ဟု စွတ်စွဲသည် (၈:၄၈-၄၉, ၅၂, ၁၀:၂၀)။ ကြွလာမည့် မေရိယသည် ၎င်းတို့လက်ခံ မျှော်လင့်နေသည့် ပုံစံ အတိုင်းလုပ်ဆောင်မည်ဟု တထစ်ချယုံကြည်မျှော်လင့်သော်လည်း ၎င်းတို့ထင်သလိုဖြစ်မလာသောအခါ စတင်၍ သံသယဝင်လာကြ သည် (မာကု ၁၁:၂၈, လုကာ ၂၀:၂)။ ဗတ္တိဇံ ဆရာယောဟန်ပင်နားမလည် နိုင်ခဲ့ချေ။

၂:၁၉ ‘ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့၊ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်’ အခဏ်းငယ် ၁၄နှင့်၁၅ တွင် ဗိမာန် တော်ဧရိယာကို သုံးနှုန်းသော ဂရိဘာသာအားဖြင့် (hieron) ကို သုံးနှုန်းပြီး အခဏ်းငယ် ၁၉, ၂၀ နှင့် ၂၁ တွင်မူ ဗိမာန်တော်အတွင်း ပိုင်း အသုံးအနှုန်း (naos) ကို သုံးနှုန်းသည်။ ဤအချက်နှင့် စပ်ဆိုင်၍ များစွာဆွေးနွေးငြင်းခုံမှု ရှိသည်။ မသု ၂၆:၆၀ မှစ၍ မာကု

၁၄:၅၇-၅၉, တမန်တော် ၆:၁၄ တို့သည် ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းကို ကိုးကားကြောင်းထင်ရှားသည်။ သို့သော်လည်း ဤနေရာတွင် အေဒီ ၇၀ ခု ခုနှစ် ဖိုလ်ချပ် Titos ၏ပြားပြားဝပ်အောင် ဖျက်ဆီးခြင်းနှင့်လည်း တနည်းအားဖြင့် ဆက်နွယ်လျက်ရှိသည် (မသေ ၂၄:၁-၂)။ ဤဖော်ပြချက် နှစ်ချက်အားဖြင့် သခင်ယေရှုသည် သူ့ကိုသာ ဗဟိုပြုသော ဝိညာဉ်ရေးရာ ကိုးကွယ်ခြင်း အသစ်နှင့် ယုဒဘာသာ တရားဟောင်း ပယ်ရှင်းခြင်းသို့ ရောက်မည့်အကြောင်း သစ္စာတရားကို နားလည် စေသည် (၄:၂၁-၂၄)။ အဓိပ္ပာယ်နှစ်မျိုးဆောင်သည့် အသုံးအနှုန်းကို ယောဟန်က ဤနေရာ၌ သုံးပြန်သည်။

၂:၂၀ ‘အနစ် လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏’ ဟေရုဒ်မင်းကယုဒလူမျိုးတို့၏ မျက်နှာသာရ ဘို့အလိုငှာ ရည်ရွယ်ချက်ဖြင့် (ဇေရုမဗေလ ခေတ်)(တဂွဲအနာဂတ္တိကျမ်း) မှ ဗိမာန်တော်ကို ထပ်မံတိုးချဲ့ မွမ်းမံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ Josephus က ၂၀ သို့မဟုတ် ၁၉ ဘီစီ တွင်အစပြုသည်ဟု ဆိုသည်။ ထိုအဆိုမှန်ပါက ယခု သခင်ယေရှုနှင့် အချီအချာ ပြောဆိုနေချိန်သည် ၂၇-၂၈ အေဒီ တွင်ဖြစ်မည်။ ဗိမာန်တော် အပြီးသတ် ဆက်လက်တည်ဆောက် မှုကို ၆၄ အေဒီ တိုင်တွေ့ရသည်။ ဤဗိမာန်တော်မှာ ယုဒလူမျိုးတို့အတွက် မဟာမျှော်လင့်ချက် ကြီးတစ်ခုပင်ဖြစ်သည် (ယေရမိ ၇)။ ထိုဗိမာန်တော် နေရာ၌ သခင်ယေရှုကိုယ်တော်တိုင် အသစ်သော ဗိမာန်တော် အဖြစ် ရပ်တည်အစားထိုးပေးတော့မည်။ ၁:၁၄ ၌ သခင်ယေရှုက မိမိကိုယ်ကို ပဋိညာဉ်တရား အဖြစ် ပုံဆောင်ခဲ့သည် နည်းတူ ယခုလည်း ဗိမာန်တော် အဖြစ်ပုံဆောင်ပြန်သည်။ ဘုရားနှင့်လူသားမျိုးနွယ်တို့ ယေရှုခရစ်တော်အားဖြင့် မိတ်သဟာယရှိပြီးဖြစ်သည်။

၂:၂၁ ‘ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏’ သခင်ယေရှု၏စကားကို ပြောနေစဉ် အတွင်း တပည့်တော်များနားလည်သဘောပေါက်ခြင်းမရှိခဲ့ချေ (၁၇)။ နှစ်ပေါင်းများစွာကြာပြီးမှ ယောဟန်က ဤကျမ်းကိုရေးသားခဲ့သည်ကို သတိပြုပါ။

ကြွလာတော်မူခြင်း၏ အကြောင်းရင်းကို ယေရှု သိတော်မူပါ၏။ ရည်ရွယ်ချက် (၃)ခု အနည်းဆုံးရှိသည်။

- ၁. ထာဝရဘုရား၏အဖြစ်တော်ကိုဖော်ပြရန်၊
- ၂. လူသားမျိုးနွယ် အားပြုပြင်ရန်၊
- ၃. လူအများအတွက် အသက်ကိုပေးရွေးနှုတ်ခြင်းအမှုပြုရန်၊ (မာကု၁၀:၄၅, ယော၁၂:၂၃,၂၇, ၁၃:၁-၃, ၁၇:၁)

၂:၂၂ ‘ထိုစကားတော်ကိုတပည့်တော်တို့သည် မှတ်မိကြသဖြင့်’ မကြာခဏပင် ယေရှု၏နှုတ်ထွက်တော်စကားနှင့် လုပ်ဆောင်ချက်တို့သည် ထိုအချိန်ယေရှုပြောနေသောသူများထက် တပည့်တော်တို့၌ သာ၍ အကျိုးဖြစ်စေလေသည်။ ပြောနေသောအချိန်တွင်မူ ၎င်းတို့ နားမလည်နိုင်ခဲ့သေးသည်ချည့်ဖြစ်သည်။

☐ ‘ကျမ်းစာ၎င်း၊ ယေရှု၏နှုတ်ကပတ်တော်ကို၎င်းယုံကြည်၏’ ကျမ်းညွှန်း ကျမ်းကားအသုံးမပြုထားသော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော ဆာလံ၁၆:၁၀ ကို သခင်ယေရှု သွယ်ဝိုက်ညွှန်းဆိုဟန်ရှိသည် (တမန်တော်၂:၂၅-၃၂, ၁၃:၃၃-၃၅)။ အလားတူပင် (ထမြောက်ခြင်းနှင့်ဆိုင်သောသီဩလော်ဂျီဇာထောင့်) ယော၂၀:၉၅ လည်းဖော်ပြသည်။

ကျမ်းချက် ၂:၂၃-၂၅ ‘ပဿခါပွဲ အတွင်းတွင်ယေရှုသည်ယေရှုလင်မြို့၌ရှိ၍ ပြတော်မူသောနိမိတ်လက္ခဏာတို့ကိုများစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကိုယုံကြည်ခြင်းသို့ ရောက်ကြ၏။ သို့သော်လည်း ယေရှုသည် ထိုသူတို့၌ ကိုယ် ကိုအပ်တော်မမူ၊ အကြောင်းမူကား ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။ လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့် လူ ၏အကြောင်းကို သက်သေခံစေခြင်းငှါ၊ အဘယ်သူကိုမျှအလိုတော်မရှိ။’

၂:၂၃ ‘များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကိုယုံကြည်ခြင်းသို့ရောက်ကြ၏’ ဂရိအသုံးအနှုန်း (pisteō) ဟူသောယုံကြည်ခြင်းကို ယုံကြည်ခြင်း၊ ယုံကြည်သက်ဝင် သို့မဟုတ် ယုံကြည်စိတ်ချခြင်းဟုလည်း ပြန်ဆိုနိုင်သည်။ ယောဟန်ခရစ်ဝင်ကျမ်း၌ ‘နာမ်’ ကိုမသုံးနှုန်းသော်လည်း ‘ကြိယာ’ ကိုမကြာခဏသုံးနှုန်းသည်။ ဤကျမ်းချက်ရှိ လူထုကြီး၏ယုံကြည်ခြင်းသည် သခင်ယေရှုအား မေရှိယအဖြစ် ယုံကြည်လက်ခံခြင်းဟုတ်၊မဟုတ် မသေချာလှပေ။ ဤ အပေါ်ယံကြောယုံကြည်မှုကဲ့သို့ အလားတူဥပမာများကို ယော ၈:၃၁-၅၉ နှင့် တမန်တော်၈:၁၃, ၁၈-၂၄ တို့၌တွေ့ရသည်။ သမ္မာတရားနှင့်ကိုက်ညီမှုရှိသောယုံကြည်ခြင်းဟူသည် အစပြုတုန့်ပြန်မှု တခုသက်သက်ထက်သာလွန်သည်။ တပည့်တော်ဖြစ်ခြင်းအဆင့်တိုင်းပြောင်းလဲမှုက ထပ်ချပ်လိုက်လာရပါမည် (မသေ၁၃:၂၀-၂၂, ၃၁-၃၂)။

ဤအပေါ်ယံကြော ယုံကြည်သူတို့သည် ယေရှုပြုသော နိမိတ်လက္ခဏာနောက်သို့သာ ကောက်ကောက်ပါလိုက်လာကြကြောင်း အထင်အရှားမြင်နိုင်သည် (၂:၁၁, ၇:၃၁)။ ၎င်းတို့၏ ရည်ရွယ်ချက်မှာလည်း ယေရှုသည်မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် လုပ်ဆောင်မှုတို့ကို အတည်ပြုလိုခြင်းသာဖြစ်သည်။ နိမိတ်လက္ခဏာအပေါ်အခြေပြုယုံကြည်ခြင်းသည် ရေရှည်တည်တံ့ ခိုင်မြဲမှု မရှိသော ယုံကြည်ခြင်းဖြစ်ကြောင်းမှတ်သားစရာရှိသည် (၄:၃၈, ၂၀:၂၉)။ ယုံကြည်သက်ဝင်မှုဟူသည် ယေရှုကိုယ်တော်တိုင်ကို ယုံကြည်ရာဖြစ်သည်။ ထိုနိမိတ်လက္ခဏာတို့သည် အကြောင်းမဲ့ ရည်ရွယ်ချက်မဲ့မဟုတ်ပါ (မသဲ၂၄:၂၄, ဗျာဒိတ်၁၃:၁၃, ၁၆:၁၄, ၁၉:၂၀)။ သခင်ယေရှု၏ လုပ်ဆောင်မှုတို့သည် လူအများ ယုံကြည်လာတို့ရန်ရည်ရွယ်သော်လည်း (၂:၂၃, ၆:၁၄, ၇:၃၁, ၁၀:၄၂) နိမိတ်လက္ခဏာကို လူတို့မည်မျှပင် မြင်စေကာမူ ယုံကြည်ဘို့ရန် ငြင်းဆန်တတ်ကြသည် (၆:၂၇, ၁၁:၄၇, ၁၂:၃၇)။

အထူးခေါင်းစဉ် ယောဟန်၏ ကြိယာအသုံးအနှုံးဖြစ်သော ‘ယုံကြည်ခြင်း’

အခြေခံအားဖြင့် ယောဟန်က ယုံကြည်ခြင်းကို နေရာပြပုဒ် (Preposition) ဝိဘတ်နှင့်တွဲသုံးလေ့ရှိသည်။

- ၁. eis ကို “ကို” (into) ဟု နားလည်ရသည်။ ယုံကြည်သူတို့၏ ယေရှုကို ယုံကြည်သက်ဝင်, စိတ်ချမှု၌ သီးသန့်သုံးနှုံးသည်။
 - က. ကိုယ်တော်ကို (ယော၁:၁၂, ၂:၂၃, ၃:၁၈, ၁ယော၅:၁၃)
 - ခ. သားတော်ကို (ယော၂:၁၁, ၃:၁၅, ၁၈, ၄:၃၉, ၆:၄၀, ၇:၅, ၃၉, ၄၁, ၄၈, ၈:၃၀, ၉:၃၆, ၁၀:၄၂, ၁၁:၄၅, ၄၈, ၁၂:၃၇, ၄၂)
 - ဂ. ငါ့ကို (ယော၆:၃၅, ၇:၃၈, ၁၁:၂၅, ၂၆, ၁၂:၄၄, ၄၆, ၁၄:၁၁, ၁၂, ၁၆:၉, ၁၇:၂၀)
 - ဃ. ဘုရားသခင်စေလွှတ်တော်မူသောသူကို (ယော၆:၂၈-၂၉)
 - င. သားတော်ကို (ယော၃:၃၆, ၉:၃၅, ၁ယော၅:၁၀)
 - စ. ယေရှုကို (ယော၁၂:၁၁, တမန်တော်၁၉:၄, ဂလာတီ၂:၁၆)
 - ဆ. အလင်းကို (ယော၁၂:၃၆)
 - ဇ. ဘုရားသခင်ကို (ယော၁၄:၁)
 - ၂. ev သည်လည်း ယော၃:၁၅ (မာကု၁:၁၅) ၌သုံးနှုံးသည့်အတိုင်း “ကို” ဟုဆိုလိုသည်။
 - ၃. ဝိဘတ်မဟုတ်ဘဲ သွယ်ဝိုက်ရည်ညွှန်းသည့် (Dative case) (ယော၄:၅၀, ၁ယော၃:၂၃, ၅:၁၀)
 - ၄. hoti သည် ကို ယုံကြည်ခြင်းဖြစ်၍ မည်သူ့ကိုယုံကြည်ကြောင်း ဖော်ပြရာ၌သုံးသည်။
 - ၁) ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း (ယော၆:၆၉)
 - ၂) ယေရှုသည် ဤမည်သောသူဖြစ်ကြောင်း (ယော၈:၂၄)
 - ၃) ယေရှုသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည်ယေရှု၌ရှိကြောင်း (ယော၁၀:၃၈)
 - ၄) ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း (ယော၁၁:၂၇, ၂၀:၃၁)
 - ၅) ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း (ယော၁၁:၂၇, ၂၀:၃၁)
 - ၆) ယေရှုသည် ခမည်းတော်စေလွှတ်တော်မူသောသူဖြစ်ကြောင်း (ယော၁၁:၄၂, ၁၇:၈, ၂၁)
 - ၇) ယေရှုသည် ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ကြောင်း (ယော၁၄:၁၀-၁၁)
 - ၈) ယေရှုသည် ခမည်းတော်ထံမှကြွလာသောသူ ဖြစ်ကြောင်း (ယော၁၆:၂၇, ၃၀)
 - ၉) ယေရှုက ခမည်းတော်၏ ‘ငါသည်’ အသုံးအနှုံးဖြင့်သက်သေထူကြောင်း (ယော၈:၂၄, ၁၃:၁၉)
- သမ္မာတရားနှင့်ဆိုင်သော ယုံကြည်ခြင်းသည် ထိုပုဂ္ဂိုလ်နှင့် သူ၏နှုတ်ထွက်စကားကို ယုံကြည်ခြင်းဖြစ်သည်။ နာခံခြင်း၊ ချစ်ခြင်းနှင့်တည်ကြည်ခြင်းတို့ဖြင့် သက်သေထူသည်။

၂:၂၄-၂၅ မူရင်းဂရိကျမ်း၌ စာကြောင်းတကြောင်းတည်းဖြစ်သည်။ အထူးသုံးနှုံးထားသည့် ‘စိတ်ချအပ်နှံ’ (ယုံကြည်ခြင်း) ကို ငြင်းဆန်သည့်အသုံးအနှုံးသည် သခင်ယေရှု၏ လုပ်ဆောင်ချက် လက္ခဏာကိုမြင်စေသည်။ အစပြုလက်ခံခြင်း သို့မဟုတ် စိတ်ခံစားမှုတခုဖြင့် တုန့်ပြန်ခြင်းတခုထက်ပိုသည်။ အပြောင်းအလဲမြန်၍ ညစ်ညူးသော လူ့နှလုံးသားကို ယေရှုသိမြင်ကြောင်း ဤကျမ်းချက်က အခိုင်အမာဆိုသည်။ (သဗ္ဗညုတ ဉာဏ်တော် ကမ္ဘာဦး၆:၁၀-၁၂, ၁၃, ဆာလံ၁၄:၁-၃)။ ဤ အပိုဒ်သည် အခမ်းကြီး၃မှ နိကောဒင် အားဖြင့် ပုံဖော်နားလည်စေသည်။ ထို ဘာသာရေးသမားကြီးမှာ ၎င်း၏ကြိုးစားအားထုတ်မှု၊ ပညာ၊ ရပ်တည်ချက်၊ မျိုးရိုးအားဖြင့် ဘုရားသခင်

လက်ခံနိုင်ရန် မစွမ်းဆောင်နိုင်ပါ။ ဖြောင့်မတ်ခြင်းအသက်တာဟူသည် ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်သာဖြစ်သည် (ရောမ ၁:၁၆-၁၇,၄)။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်သင်၏အနက်ဖွင့်မှု၌ သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရရှိသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခဏ်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

၁။ အဘယ့်ကြောင့်ရေမှ စပျစ်ရည်သို့ ယေရှုပြောင်းစေခဲ့သနည်း? ဘာကိုပုံဆောင်သနည်း?

၂။ ထိုခေတ်ကာလ မင်္ဂလာပွဲလုပ်ထုံးကိုဖော်ပြပါ။

၃။ ဟေရုဒ်မင်းဆောက်သော ဗိမာန်တော်မှ အစီအစဉ်နှင့် ရောင်းသူဝယ်သူရှိနေမည့်အရပ်ကိုဖော်ပြပါ။

၄။ အခြားခရစ်ဝင်ကျမ်းက ဤဗိမာန်တော်စင်ကြယ်စေခြင်း အဖြစ်ကို ရှေးဦးစွာ အဘယ့်ကြောင့်မဖော်ပြသနည်း?

၅။ ဗိမာန်တော်မှ ပျက်ဆီးမည့်အရာကို ယေရှုဟောကိန်းထုတ်သလော!

၆။ ဂရိအသုံးအနှုံးမှသည် ယုံကြည်ခြင်းနှင့်စပ်ဆိုင်၍ အသုံးအနှုံးများကို ဘော်ပြပါ။

အခဏ်းကြီးသုံး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအသုံးအနှုံးပြဇယား၊

UBS ⁴	NKJV	NRSV	TEV	NJB
ယေရှုနှင့်နီကောဒင်	အသစ်တဖန်မွေးဘွားခြင်း	ယေရှုနှင့်ယုဒဘာသာ	ယေရှုနှင့်နီကောဒင်	နီကောဒင်နှင့်အချီအချာပြောဆိုခြင်း
၃:၁-၁၅	၃:၁-၂၁	၃:၁-၁၀	၃:၁-၂ ၃:၃ ၃:၄ ၃:၅-၈ ၃:၉ ၃:၁၀-၁၃	၃:၁-၈ ၃:၉-၂၁
၃:၁၆-၂၁		၃:၁၁-၁၅ ၃:၁၆ ၃:၁၇-၂၁	၃:၁၄-၁၅ ၃:၁၈-၂၁	
ယေရှုနှင့်ဗတ္တိဇံဆရာယောဟန်	ဗတ္တိဇံဆရာယောဟန်၏ ခရစ်တော်အားချီးမြှောက်ခြင်း	ယောဟန်၏ နောက်ထပ် သက်သေခံခြင်း	ယေရှုနှင့်ယောဟန်	ယောဟန်၏ ပထမအကြိမ် သက်သေဆောင်ယူခြင်း
၃:၂၂-၃၀	၃:၂၂-၃၆	၃:၂၂-၂၄ ၃:၂၅-၃၀	၃:၂၂-၂၄ ၃:၂၅-၂၆ ၃:၂၇-၃၀	၃:၂၂-၂၄ ၃:၂၅-၃၆
ကောင်းကင်မှဆင်းကြွလာသူ			ကောင်းကင်မှဆင်းကြွလာသူ	
၃:၃၁-၃၆		၃:၃၁-၃၆	၃:၃၁-၃၆	

ဖတ်ရှုရန်လမ်းညွှန် သုံး

ကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်သည်အတိုင်း လိုက်နာပါ။

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှု၌ သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိရထားသည့် အလင်းတရားထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းနှင့် ဝိညာဉ်တော်အလင်းပေးခြင်းသည်သာ ကျမ်းစာအနက်ဖွင့်ရန် အဓိကကျပါသည်။

အခဏ်းကြီးတခန်းလုံးကို တထိုင်တည်းဖတ်ပါ။ အကြောင်းအရာများကိုမှတ်သားပါ။ သင်ရွေးချယ်ရာအပိုဒ်ကို အခြားအနက်ဖွင့်ကျမ်းများနှင့် နှိုင်းယှဉ်သုံးသပ်ပါ။ ကျမ်းရေးသူ၏ မူလဦးတည်ချက် မပျောက်ပျက်စေဘို့ရန် အလွန်အရေးကြီးသည်။ စာပိုဒ်တစ်ခုစီတိုင်း၌ အကြောင်းအရာ တစ်ခုစီသာပါဝင်ပါသည်။

- ၁။ ပထမစာပိုဒ်
- ၂။ ဒုတိယစာပိုဒ်
- ၃။ တတိယစာပိုဒ်
- ၄။ အစရှိသည်ဖြင့်

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း။

ကျမ်းချက် ၃:၁-၃ ‘ယုဒလူတို့တွင်အရာရှိဖြစ်သော နီကောဒင်အမည်ရှိသော ဖါရီရုံတယောက်သည် ညဉ့်အခါယေရှုထံတော် သို့လာ၍ အရှင်ဘုရားကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည် ထောက်၍ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊ ယေရှုက ဒုတိယမွေးခြင်းကိုမခံသောသူ မည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။’

၃:၁ “ဖါရီရုံ” ဤနိုင်ငံရေး/ဘာသာရေး အဖွဲ့အစည်း စတင်ဖြစ်ပေါ်လာသည့် အရင်းအမြစ်များ Maccabean အချိန်ကာလမှ အစပြု လာသည်။ အမည်နာမအားဖြင့်လည်း ‘တသီးတခြားရပ်တည်သူများ’ ဟု အဓိပ္ပါယ်ရသည်။ ၎င်းတို့သည် နှုတ်တိုက်ပို့ချသော ကျမ်းဂန်(Talmud) အနက်ပြန်ဆိုရှင်းပြသကဲ့သို့ ဘုရားသခင်၏ပညတ်တရားကို ရိုသေလေးမြတ်၍ ဝန်ခံ စောင့်ထိန်းသူများ ဖြစ်သည်။ အချို့မှာ အမှန်တကယ် ပဋိညာဉ်စောင့်စည်းသူများ (နီကောဒင်၊ အရိမသုမြို့သားယောသပ်) ရိုသော်လည်း အချို့မှာ မိမိကိုယ်ကို ဖြောင့်မတ်ဟန်ပြု၍ ဥပဒေကိုတင်းကြပ်စွာ လိုက်နာပြီး စီရင်တတ်ကြခြင်းဖြင့် ထင်ပေါ်လိုသူများ ဖြစ်ကြသည် (ဟေရှုယဒ်-၁၀, ၂၄:၁၃)။ အကယ်စင်စစ်စိတ်နှလုံးသည် အခရာကျပါ၏။ ပဋိညာဉ်တရားသစ် (ယေရမိ-၃၁:၃၄-၃၄) သည် အတွင်းနှလုံးသားကိုသာ ဗဟိုပြုသောတရားဖြစ်သည်။ (နှလုံးသားအသစ်၊ စိတ်သဘောသစ်၊ နှလုံးသားပေါ်ရေးသောပညတ်တော်) လူသား၏လုပ်ဆောင်မှုသည် ကာလအစဉ် ကျေနပ်စရာကောင်းသည့် အခြေအနေမျိုးမရှိခဲ့ချေ။ တရားဟောရာကျမ်း ၁၀:၁၆, ၃၀:၆ မှ နှလုံးသားအရေးများလှီးခြင်းဟူသည် တစုံတစဉ်ကယုံကြည် ကိုးစားခြင်းမှဖြစ်တည်လာသည့် နာခံလိုက်လျှောက်မှုနှင့် ကျေးဇူးတင် တတ်သော အသက်တာကိုတင်စား နားလည်စေသည်။

ဘာသာရေးအစွန်းရောက်ခြင်းနှင့် လွတ်လပ်စွာတွေးခေါ်မှု (Liberalism) တို့မှာ အကျည်းတန်အရုပ်ဆိုးစေပါမည်။ မိမိ၏ သိသြလော်ဂျီ ရပ်တည်မှုသည် မေတ္တာနှင့်ယုံကြည်ခြင်းအပေါ်မှာသာ ရပ်တည်ရပါမည်။ အထူးခေါင်းစဉ် ၁:၂၄ မှ ‘ဖါရီရုံ’ ကိုကြည့်ပါ။

▣ ‘နီကောဒင်’ ယုဒလူမျိုးတဦးအနေဖြင့် ထိုဂရိနာမည် “လူအများကိုအောင်နိုင်သူ” ဟုအနက်ရသောအမည် ပိုင်ဆိုင်မှုမှာ အံ့ဩဖွယ်ဖြစ်သည် (ဖိလိပ္ပနှင့်အန္တီကွဲသို့၊ ၁:၄၀,၄၃) (၇:၅၀, ၁၉:၃၉)။

- ▣ NASB, NKJV - ‘ယုဒလူတို့တွင်အရာရှိဖြစ်သော’
- NRSV,NJB - ‘ယုဒလူတို့တွင်ဦးဆောင်သူတဦးဖြစ်သော’
- TEV - ‘ယုဒဦးဆောင်သူတဦး’

ယေရှုရလင်မြို့၌ ယုဒလူမျိုးတို့ အထက်လွတ်တော်အမတ် အယောက်ခုနစ်ဆယ်ဖြင့် ဖွဲ့စည်းထားသော ဆန်ဟီးရင်လွတ်တော်အမတ် (အခြားကျမ်းချက်တို့၌ မူ ဤအသုံးအနှုံးကို တရားစရပ်မှူးတို့ကိုရည်ညွှန်းသည်) တဦးတည်းဖြစ်ကြောင်းတွေ့ရသည်။ လုပ်ပိုင်ခွင့်အာဏာနှင့်စပ်ဆိုင်၍ နောက်ကွယ်မှ ရောမအစိုးရက ကြိုးကိုင်ထားသော်လည်း ယုဒလူမျိုးများအတွက်မူ ထင်ရှားအရေးပါသည့် ရာထူးရာခံဖြစ်သည်။ အောက်ပါအထူးခေါင်းစဉ် ကိုကြည့်ပါ။

ဤနေရာတွင် ယောဟန်က နီကောဒင်အား ပထမရာစုနှစ်နှစ်မှ ရှေးရိုးဝါဒီစွဲ ယုဒဘာသာကိုကိုယ်စားပြုသူ တဦးအဖြစ် အသုံးပြုခြင်းဖြစ်တန်ရာသည်။ မိမိကိုယ်မိမိ ဝိညာဉ်ရေးရာ အမြင့်ဆုံး ရောက်နေပြီဟု ထင်မှတ်သူတို့အတွက် အသစ်တဖန် ပြန်စတင် မီးမောင်းထိုးခြင်းသာတည်း။ စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းခြင်း (ဘာသာတရားကိုင်းရှိုင်းခြင်း၊ ကောလော သံ့၂:၁၆-၂၃) အားဖြင့်မဟုတ်ဘဲ၊ လူမျိုးရေးအားဖြင့်မဟုတ်ဘဲ (၈:၃၁-၅၉) ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်သာ ကောင်းကင်အိမ် တော်သား ဖြစ်ခွင့်ရရှိပါသည်။ လူ၏ဘာသာရေး ဆောက်တည်ကြိုးစားမှု၊ နိမ့်ချမှု အစရှိသည်တို့နှင့်မဆိုင်ပဲ ယေရှုခရစ်အားဖြင့် ဘုရားပေးသည့် ဆုလက်ဆောင်၊ ဘုရားလက်ခံသည့်တံခါးဝပင်ဖြစ်တော့သည်။ နီကောဒင်အနေဖြင့်ယေရှု ကို ဘုရားသခင်ထံမှကြွလာ သောသူအဖြစ် သိမှတ်သော်လည်း လုံလောက်သောအဆင့်မဟုတ်သေးပါ။ သခင်ယေရှုအား ကျန်းသောလူသားတရပ်လုံးအတွက် တခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် မေရှိယအဖြစ် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည် လက်ခံဘို့ရန်လိုအပ်ပါသည် (၁:၁၂)။

အထူးခေါင်းစဉ် - “ဆန်ဟီဒရင်”

I. အချက်အလက်အရင်းအမြစ်များ

က. ဓမ္မသစ်ကျမ်း၊

ခ. Flavius Josephus ၏ “*Antiquities of the Jesus*”

ဂ. Talmud ကျမ်းဂန်မှ Mishnah ကဏ္ဍ၊

ဓမ္မသစ်ကျမ်းနှင့် Josephus ၏ရေးသားချက်တို့နှင့် ရဗ္ဗိဆိုင်ရာ ရေးသားချက်တို့တွင်တစ်ခုနှင့်တစ်ခု ဆီလျော်မှု မရှိသည်ကို တွေ့ရသည်။ ရဗ္ဗိဆိုင်ရာ ရေးသားချက်တို့တွင် ယေရုရှလင်မြို့၌ ဆန်ဟီဒရင်လွှတ်တော် နှစ်ခုရှိ၍ တစ်ခုမှာ ယဇ်ပုရောဟိတ်မင်းထိန်းချုပ်ထားသည့် တရားရေးရာနှင့် ဆိုင်သော လွှတ်တော်နှင့် ဒုတိယတစ်ခုမှာ ဖါရိရှနှင့်ကျမ်းတတ်များထိန်းချုပ်ထားသည့် ဘာသာရေးနှင့်ထုံးတမ်းစလေ့နှင့်ဆိုင်သော လွှတ်တော်တို့ဖြစ်သည်။ သို့သော်လည်း အေဒီ ၂၀၀တွင် ရေးသားသည့်ရဗ္ဗိဆိုင်ရာရေးသားချက်နှင့် အေဒီ ၇၀ ၌ ဗိုလ်ချုပ်တိတုမှ ယေရုရှလင်အားဖျက်ဆီးပြီးနောက်ပိုင်း စလေ့ထုံးတမ်းအခြေအနေကိုတွေ့ရသည်။ ယုဒလူတို့က Jamnia ၎င်းတို့၏ဘာသာရေး စနစ်တစ်ခုကို ပြန်လည်အစပြုပြီး အေဒီ ၁၁၈ နောက်ပိုင်းဂါလိလဲနယ်သို့ပြန်လည်ရွှေ့ပြောင်းကြသည်။

II. ဝေါဟာရစု

ဤတရားရေးရာနှင့်ဆိုင်သော ဆန်ဟီဒရင်ကို အခြား အခေါ်အဝေါ် များဖြင့်လည်း တွေ့ရသည်။ ယေရုရှလင်ရှိ ယုဒအသိုင်းအဝိုင်းအကြား တရားရေးရာ ဆိုင်ရာ အခေါ်အဝေါ်များကို အောက်ပါအတိုင်းတွေ့ရသည်။

က. Gerousia - “ဆီနိတ်” သို့မဟုတ် “ကောင်စီ” ပါရှားခေတ်ကာလ အဆုံးပိုင်း၌ အသုံးပြုသည့် ရှေးအကျဆုံး အခေါ်အဝေါ် ဖြစ်သည်။ (Josephus ၏ *Antiquities* 12.3.3 နှင့် II *maccabees* 11:27) ရှင်လုကာက တမန်တော် ၅:၂၁ တွင်ဆန်ဟီဒရင် အခေါ် အဝေါ်နှင့်တွဲသုံးထားသည်။ ဂရိဘာသာစကားပြော စာဖတ်သူများအတွက် ရည်ရွယ် အသုံးပြုဟန်ရှိသည်။ (I *macc* . 12:35)

ခ. Synedrion - “ဆန်ဟီဒရင်” syn (အတူတကွ) နှင့် hedra (နေရာထိုင်ခုံ) နှစ်လုံးပေါင်းစပ် ခေါ်ဝေါ်ခြင်းဖြစ်သည်။ အာရေဗီဘာသာစကား၌ အသုံးပြုသော်လည်း ဂရိစကားလုံးထင်ဟပ်နေသည်မှာ အံ့ဩဖွယ် ဖြစ်သည်။ Maccabean အချိန်ကာလနောက်ပိုင်း ယေရုရှလင်ရှိဂျူးတို့၏ အထူးလွှတ်တော်ရုံး၌ လက်ခံ အသုံးပြု လာကြသည် (မဿဲ ၂၆:၅၉ မာကု ၅:၁, လုကာ ၂၂:၆၆, ယော ၁၁:၄၇, တမန်တော် ၅:၂၇)။ ၎င်းအသုံးအနှုံးကိုပင် ယေရုရှလင်ပြင်ပရှိ ဒေသန္တာရ တရားရေးရာဌာနတို့၌ပါ အသုံးပြုလာသောအခါ ရှုတ်ထွေးမှုကိုဖြစ်စေသည် (မဿဲ ၅:၂၂, ၁၀:၁၇)။

ဂ. Presbyterion “ဦးဆောင်သူများကောင်စီ” (လုကာ ၂၂:၆၆) ဓမ္မဟောင်းမှ မျိုးနွယ်စုခေါင်းဆောင် များအား အခေါ်အဝေါ်ဖြစ်သည်။ နောက်ပိုင်း ယေရုရှလင် အထူးလွှတ်တော်ကိုရည်ညွှန်းသော အသုံးအနှုံးတစ်ခုဖြစ်လာခဲ့သည်။ (တမန်တော် ၂၂:၅)

ဃ. Boulē - ဤကောင်စီ အသုံးအနှုံးကို Josephus ကအသုံးပြုပြီး (Ulars 2. 16.2; 5.4.2, သို့သော် ဓမ္မသစ်ကျမ်း၌ မပါ) (၁) ရောမရှိ ဆီနိတ် လွှတ်တော် (၂) ရောမ ဒေသန္တာရတရားရေးရာ (၃) ယေရုရှလင်ယုဒတရားရုံး နှင့် (၄) ယုဒဒေသန္တာရ တရားရေးရာဌာန များကို ဖော်ပြရာ၌ အသုံးပြုသည်။ အရိမသံမြို့သား ယောသပ်သား ဆန်ဟီဒရင် လွှတ်တော်မှ ဟုဖော်ပြရာ ဝယ် ဤ လွှတ်တော်မှ ဖြစ်သည်။ (bouleutēs ၏ အနက်မှာ “လွှတ်အရာရှိ” ဖြစ်သည်။ မာကု ၅:၄၃, လုကာ ၂၃:၅၀)။

III. ခေတ်ကာလ အပြောင်းအလဲ

မူလအစအားဖြင့် ဧဇလက်ထက် ပြည်တော်ပြန်အချိန်ကာလ တရားစရပ်တစ်ခု ဖွဲ့စည်းတည်ဆောက်ချိန်မှသည် (Targum Song of Songs 6:1) ယေရုသခင်လက်ထက်ရှိ ဆန်ဟီဒရင်လွှတ်တော်အဖြစ်သို့တိုင်အောင် ဖြစ်ပုံရသည်။

က. Mishnah (Talmud) မှတ်တမ်းအရ ယေရုရှလင်၌ အရေးပါသောတရားရေးရာ ဌာန နှစ်ခုရှိသည်။ (Sanh . 7:1)

- ၁. တစ်ခုမှာ အယောက်၇၀ (သို့မဟုတ်၇၁) ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ (Sand 1:6 ၌မောရှေသည် တောလည်ရာ ၁၁၅၅ ဤ ပထမဆုံးသော ဆန်ဟီဒရင်ကို အစပြုဖွဲ့စည်းခဲ့သည်ဟုပင်ဆိုသည်။ တောလည်ရာ ၁၁:၁၆-၂၅)
- ၂. နောက်တစ်ခုမှာ ၂၃ယောက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ (ဒေသန္တာရ တရားရေးရာဌာနများရှိ တရားရေးရာဌာနများကို ရည်ညွှန်း ဟန်ရှိသည်။)
- ၃. အချို့ယုဒလူမျိုး ကျမ်းတတ်များကမူ ယေရုရှလင်၌ ၂၃ယောက်အဖွဲ့ ဖွဲ့စည်းထားသည့်အဖွဲ့ သုံးဖွဲ့ရှိသည်ဟု ယုံကြည်ကြ သည်။ ထိုသုံးဖွဲ့စုစည်းလုပ်ဆောင်သည့်အခါ ခေါင်းဆောင်နှစ်ဦးကဦးဆောင်၍ ၇၁ဦး ပါဝင်သော လွှတ်တော် အဖွဲ့ဟုခေါ် သည်ဟုဆိုသည်။ (Nasi နှင့် Av Bet Din)
 - က) ယဇ်ပုရောဟိတ်ဆိုင်ရာ (ဇဒ္ဒါဏ္ဍ)
 - ခ) တရားရေးဆိုင်ရာ (ဖါရီရုံ)
 - ဂ) အုပ်ချုပ်ရေးဆိုင်ရာ (အကြီးအကဲများ)
- ခ. ယုဒလူမျိုးတို့ ပြည်တော်ပြန် အချိန်ကာလ၌ ဒါဝိဒ်မျိုးရိုး၌ ဇေရုဗဗေလ ဖြစ်ပြီးအာရုန်အမျိုး၌မူ ယောရှုတို့ကိုတွေ့ရ သည်။ ဇေရုဗဗေလ သေဆုံးပြီးနောက်ပိုင်း ဒါဝိဒ်မျိုးရိုးမရှိတော့ပြီဖြစ်ရာ ယဇ်ပုရောဟိတ်ဆိုင်ရာ၌ဖြစ်စေ (1 Macc 12:6) ဒေသန္တာရအကြီးအမှူးအရာ၌ဖြစ်စေ (နေဟမိ၂:၁၆, ၅:၇) တရားရေးရာလွှမ်းမိုးမှု ပတ်သတ်မှုမရှိတော့ပေ။
- ဂ. ဂရိအင်ပါယာ လွှမ်းမိုးသည့် အချိန်ကာလ၌ ယဇ်ပုရောဟိတ်လုပ်ထုံးအား တရားရေးရာအဆုံးအဖြတ်အဖြစ် အတည် ပြုခြင်းကို Diodorus 40:3:4-5 ၌ တွေ့ရသည်။
- ဃ. ဤ ယဇ်ပုရောဟိတ်လုပ်ထုံး၌ အုပ်ချုပ်ရေးအာဏာ ပတ်သက်မှုကို Selucid အချိန်ကာလ၌ ဆက်လက်၍ တွေ့ရှိရ သည်။ Josephus ကိုးကားသည့် Antichus “ the Great” III (223 – 187 B.C) in *Antiquities* 12, 138-142.
 - င. ဤ ယဇ်ပုရောဟိတ် အခွင့်အာဏာသက်ရောက်မှုသည် Maccabean အချိန်ကာလတိုင် အောင်လည်း ဆက်လက်ရှိနေ သည်ကို Josephus ၏ *Antiquities* 13.10. 5-6; 13.15.5 ၌တွေ့ရသည်။
 - စ. ရောမ အင်ပါယာ လက်ထက် ဆီးရီးယား ဘုရင်ခံ (Gabinus 57-55 B.C) က နယ်မြေ ငါးနေရာနှင့် ဆိုင်သော ‘ဆန်ဟီဒရင်’ ကို အစပြုခဲ့သော်လည်း (Josephus, *Antiquities*, 14.5.4 နှင့် Wars 1.8.5) နောက်ပိုင်းရောမ အစိုးရက ဖျက်သိမ်းခဲ့သည် (၄၇ ဘီစီ)။
 - ဆ. ဆန်ဟီဒရင်သည် ၃၇ ဘီစီ၌ ဟေရုဒ်မင်းနှင့် နိုင်ငံရေးနှင့် စပ်ဆိုင်ပြီး ထိပ်တိုက် ဖြစ်လာသည့်အခါ လွှတ်တော် အ မတ်များစွာ ခြေမှုန်းသတ်ဖြတ်ခံရသည်။ (Josephus, *Antiquities* 14.9.4; 15.1.2)
 - ဇ. Josephus ၏ (*Antiquities* 20.200.251) အရ ရောမအုပ်ချုပ်မှု အောက်တွင် ဆန်ဟီဒရင်မှ လုပ်ပိုင်ခွင့်အာဏာ ပြန်လည်ရယူသည်ကို အံ့ဩဘွယ်တွေ့ရပြန်သည် (မာကု၁၄:၅၅)။ ယဇ်ပုရောဟိတ်မင်း၏ ဦးဆောင်မှုအောက်၌ တ ရားရေးရာ ကိုင်တွယ်မှုကို ဓမ္မသစ်၌ သုံးကြိမ်တွေ့ရသည်။
 - ၁. ယေရုရှနှင့်စပ်ဆိုင်၍ (မာကု၁၄:၅၃ ၁၅:၁, ယော၁၈:၁၂-၂၃, ၂၈:၃၂)
 - ၂. ပေတရုနှင့် ယောဟန် (တမန်တော် ၄:၃-၆)
 - ၃. ပေါလု (တမန်တော်၂၂:၂၅-၃၀)
 - ဈ. အေဒီ၆၆၌ ယုဒလူမျိုးတို့တော်လှန်ပုန်ကန်သောအခါ အကျိုးဆက်အနေဖြင့် ယေရုရှလင်မြို့ သာမက ယုဒလူမျိုးတို့ ၏ အဖွဲ့အစည်း အားလုံး အေဒီ၇၀ တွင် ခြေမှုန်းခံရပြီး ပျက်သုဏ်း ရလေသည်။ Jamnia ၌ ဖာရီရုံတို့ ပြန်လည်စု စည်းသော်လည်း ဆန်ဟီဒရင်သည် အပြီးအပိုင်နိဂုံးချုပ်သွားသည်။
- IV. ဖွဲ့စည်းမှု
 - က. သမ္မာကျမ်းစာမှ ယေရုရှလင် အထက်လွှတ်တော်ကို ၂ရာချုပ်၁၉:၈-၁၁ ၌ ဦးစွာဖော်ပြသည်။ (၁) လေဝိလူများ (၂) ယဇ်ပုရောဟိတ်များနှင့် (၃) လူမျိုးစု ခေါင်းဆောင်များ ပါဝင်သည် (အကြီးအကဲများ, 1Macc 14:20 , 11 Macc 4:44)။
 - ခ. Maccbean ခေတ်ကာလတွင် (၁) ဇဒ္ဒါဏ္ဍ အသိုင်း အပိုင်းနှင့် (၂) မျိုးနွယ်စု ခေါင်းဆောင် များက ထိန်းချုပ်ထား

သည်။ (1Macc 7:33, 11:23, 14:28) နောက်ပိုင်း၌ ကျမ်းတတ်များ (မောရှေ၏ ပညတ္တိလိုက်လျှောက်သူ ဖါရိရုံ များ) ပါဝင်လာပြီး Alexander Jannaeus ၏ ဇနီး Solome (၇၆-၆၇ဘီစီ) ပါထင်ရှားသည်။ သူမသည် ဖါရိရုံ တို့အပေါ်များစွာလွှမ်းမိုးမှုရှိခဲ့သည်ဟုဆိုသည် (Josephus Wars of the Jews 1.5.2)။

- ဂ. သခင်ယေရှု အချိန်ကာလ၌ မူ
 - ၁. ယဇ်ပုရောဟိတ် မင်းအသိုင်းအဝိုင်း၊
 - ၂. လူကုံထံ အသိုင်းအဝိုင်း၊
 - ၃. ကျမ်းတတ်များ (လုကာ၁၉:၄၇) တို့ပါဝင်သည်။

V. အချက်အလက်မှီငြမ်းမှု၊

- က. *Dictionary of Jews and the Gospel* IVP pp 728-732
 - ခ. *The Zondervan Pictorial Encyclopidia of the Bible*, Vol.5, pp 268-273
 - ဂ. *The New Schaff-Herzog Encyclopedia of Religious Knowledge*, Vol.10, pp. 203-204
 - ဃ. *The Interpreter's Dictionary of the Bible* Vol.4, pp 214-218
 - င. *Encyclopedia Judaica*, Vol.14, pp 836-839

၃:၂ - ‘ညဉ့်အခါ’ ညအချိန်သည် အနောက်အယုတ်ကင်းသောကြောင့် သင်ကြားခြင်းပြုရန် အကောင်းဆုံးအချိန်အဖြစ် ရမ္မိတို့ကယူဆသည်။ နိကောဒင် အနေနှင့် ယေရှုနှင့်အတူရှိနေသည်ကို အခြားသူများမြင်မည်စိုး၍ ညအချိန် ပုန်းလျှိုးကွယ်လျှိုးလာဟန်ရှိသည်။ နှစ်မျိုး နှစ်ဖုံနားလည်စေသော ယောဟန်၏ရေးသားချက်အတိုင်း ဤနေရာတွင်လည်း အလင်းနှင့်အမှောင်ကြား ကွာဟမှု ကိုတွေ့ရပြန်သည်။ (NET Bible, p.1898, #7 sn ကိုရှု)

☐ **အရှင်ဘုရား (ရမ္မိ) “ဆရာ”** ဟု နားလည်ရသည်။ (၁:၃၈, ၄:၃၁, မာကု၉:၅, ၁၁:၂၁) ယုဒခေါင်းဆောင်များအနေဖြင့် ယေရှုနှင့်ပတ်သတ်ပြီးစိတ်အနှောက်အယှက်ဖြစ်ရသည့် အချက်များအနက်တချက်မှာ ယေရှုသည် မည်သည့်အခါမျှ ရမ္မိဆိုင်ရာကျောင်း မတက်ခဲ့ခြင်းပင်ဖြစ်သည်။ နာဇရက်မြို့ရှိ ဒေသန္တာရ တရားစရပ်၌မှအပ မည်သည့်နေရာတွင်မှ သင်ကြားမှုမရှိခဲ့ပေ။

☐ **‘ဘုရားသခင်၏အခွင့်မရှိလျှင်’** အမှန်တကယ် ဖြစ်တည်မှုကို ရည်ညွှန်းသည်။

☐ **‘ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်း’** တရားဟောရာကျမ်း၁၈:၁၅-၁၈ မှ ပရောဖက်ပြုချက်ကို သွယ်ဝိုက်ရည်ညွှန်းဟန်ရှိသည်။ သခင်ယေရှု၏ လုပ်ဆောင်မှုနှင့် နှုတ်တော်ထွက်တန်ခိုးကို နိကောဒင် သိမှတ်သော်လည်း ဤအဆင့်သည် ဘုရားနှင့်ဝိညာဉ်ရေးရာ မှန်ကန်မှုရှိနေပြီဟု မဆိုနိုင်ပေ။

၃:၃,၅,၁၁ - ‘ငါအမှန်အကန်ဆိုသည်’ အာမင်၊အာမင် ဟု လည်း နားလည်နိုင်သည်။ ဓမ္မဟောင်းအသုံးအနှုံး “ယုံကြည်ခြင်း” မှ ဆင်းသက်လာသည်။ အတည်ပြုခြင်း သေချာစေခြင်း အပေါ် အခြေပြုထားသည်။ ထူးခြားသည့်မိန့်ဆိုမှုတိုင်း၏အစပြုခြင်း၌ သခင်ယေရှုက သုံးနှုံးသည်။ စစ်မှန်သော ဘော်ပြချက်တစ်ခုအား အတည်ပြုခြင်းတွင် အဆုံးသတ်ခြင်း၌လည်း သုံးနှုံးသည်။ အထူးခေါင်းစဉ် “အာမင်” ၁:၅၁ ကိုရှု

- ☐ **NASB,NKJV,TEV** - ‘ဒုတိယမွေးခြင်း’
- NRSV,NJB** - ‘အထက်အရပ်မှမွေးခြင်း’

an ōthen ဟူသောစကားလုံးကို (၁) ခန္ဓာအားဖြင့်ဒုတိယအကြိမ်မွေးခြင်း
 (၂) အစကနဦးမှ မွေးခြင်း (တမန်တော်၂၆:၄) နှင့်
 ဤကျမ်းပိုဒ်တွင်ရည်ညွှန်းသော (၃) အထက်အရပ်မှမွေးခြင်း (၃:၇,၃၁, ၁၉:၁၁) ဟူ၍ နားလည်နိုင်သည်။

ယောဟန်၏ အဓိပ္ပါယ်နှစ်မျိုး ညွှန်းဆိုသော အသုံးအနှုံးကို တဖန်တွေ့ရပြန်သည်။ အပြန်အလှန် အဓိပ္ပါယ်သက်ရောက်သော ဤရည်ညွှန်းမှု နှစ်ချက်လုံး မှန်ကန်မှုရှိသည်ကို တွေ့ရသည်။ (Bauer, Arndt, Gergrich နှင့် Danker ၏ ‘*A Greek English Lexican of the New Testament*, p.77) အခဏ်းငယ် ၄တွင် နိကောဒင်က နံပါတ်(၁) ဟု နားလည်သော်လည်း ယောဟန်နှင့်ပေ တရု (၁ပေး:၂၃)က ကယ်တင်ခြင်းအတွက် အကျွမ်းတဝင်ရှိပြီး အသုံးအနှုံးတင်စားချက်ကို ပေါလု၏အသုံးအနှုံး “ဖြစ်ဘွားစေခြင်း” ကဲ့သို့နားလည်ထားသည်။ ဦးတည်ဖော်ပြလိုသည်မှာ ခမည်းတော်ဘုရားသခင်၏အစပြု လုပ်ဆောင်ခြင်း ပင်ဖြစ်သည် (၁:၁၃)။ ကယ် တင်ခြင်းဟူသည် ဘုရားသခင်၏လက်ဆောင်မွန်နှင့်လုပ်ဆောင်မှုသာဖြစ်သည် (၁:၁၂-၁၃, ရောမဒု:၂၁-၂၄, ဖိ:၂၃, ဧဖက်:၂:၈-၉)။

☐ ‘မမြင်ရ’ ဤအသုံးအနှုံးစကားစုကို အခဏ်းငယ် ၅ “မဝင်ရ” အသုံးအနှုံးနှင့် ယှဉ်၍နားလည်နိုင်သည်။

☐ ‘ဘုရားသခင်၏နိုင်ငံတော်’ ရှင်ယောဟန်၌ ဤစကားစုအသုံးကို နှစ်ကြိမ်သာတွေ့ရသည် (၁:၅)။ အခြားခရစ်ဝင်ကျမ်းတို့၌ အဓိက သော့ချက်အသုံးအနှုံးအဖြစ်တွေ့ရသည်။ သခင်ယေရှုပထမဆုံးအကြိမ်ဟောသော တရားဟောချက်နှင့်နောက်ဆုံးတရားဟော ချက် အပါအဝင် ပုံဆောင်သုံးနှုံးချက်များ၌ ဤအချက်ကို အစဉ်အသုံးပြုသည်။ လူ့နှလုံးသား၌ ဘုရား၏အုပ်စိုးခြင်း ၌လည်း ဤ အ သုံးအနှုံးကို သုံးနှုံးနိုင်သည်။ ယောဟန်က ကျမ်းတစောင်လုံး၌ နှစ်ကြိမ်သာသုံးသည့်အပြင် ယေရှု၏စကားတော်တို့တွင်တကြိမ်မျှ မသုံးသည်ကိုလည်း အံ့ဩဘွယ်တွေ့ရသည်။ အောက်ပါအထူးခေါင်းစဉ်ကိုကြည့်ပါ။ ယောဟန်အတွက်မှာမူ “ထာဝရအသက်” ဟူ သောအသုံးအနှုံးသည် သော့ချက်အသုံးအနှုံးနှင့် တင်စားဘော်ပြချက်တခုအဖြစ်တွေ့ရသည်။

အနာဂတ္တိဆိုင်ရာ ဘော်ပြချက် (နောက်ဆုံးသော့ချိန်ကာလ)နှင့်စပ်ဆိုင်၍ သခင်ယေရှု၏ ဟောကြားချက်တို့တွင် ဤအသုံး အနှုံးကို ဆက်နွယ်သုံးနှုံးထားသည်ကိုလည်းတွေ့ရသည်။ သီဩလော်ဂျီဆိုင်ရာ အဆိုဖြစ်သည့် “ဖြစ်နှင့်ပြီးသား, မဖြစ်သေး” သော အရာနှင့်ဆက်နွယ်မှုရှိသော ယုဒလူမျိုးတို့ခံယူချက်ခေတ်နှစ်ခေတ်ဖြစ်သည့် လက်ရှိဆိုးယုတ်သောကာလနှင့် လာမည့် ဖြောင့်မတ်ခြင်း ကာလသည် မေရီယအားဖြင့်ဖြစ်ပေါ်လာပြီဖြစ်သည်။ ယုဒလူမျိုးတို့ကမူ ကြွလာမည့်သူသည် ဓမ္မဟောင်းကာလစီရင်ခြင်းများကဲ့သို့ ဝိ ညာဉ်တန်ခိုးဖြင့် စစ်ခေါင်းဆောင်အသွင်ဖြင့်မျှော်လင့်နေခဲ့ကြသည်။ ခရစ်တော်နှစ်ကြိမ်ကြွလာမည့်အရာကို ၎င်းတို့မျှော်လင့်ရာခေတ် ကာလနှစ်ခေတ် အကြားတကြိမ်တခါတည်းအဖြစ် မှတ်ယူခဲ့ကြသည်။ ဗက်လက်မြို့၌လူ့ဇာတိခံယူ၍ ဘုရားသခင်၏နိုင်ငံတော်သည် လူ့သမိုင်းကြောင်း၌ နေရာယူခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဗျာဒိတ် ၁၉တွင် ဖော်ပြနှင့်သည်အတိုင်းအောင်နိုင်သော စစ်သူကြီးကဲ့သို့ မဟုတ်သေးပဲ အစေခံကျွန် (ဟောရှာယ၅၃) ကဲ့သို့ နှိမ့်ချစွာ (ဇာခရိဇု:၉) ဆင်းကြွလာခဲ့သည်။ ထို့ကြောင့်နိုင်ငံတော်သည် အစပြုခဲ့ပြီ ဖြစ်သော်လည်း (မသဲဒု:၂, ၄:၁၇, ၁၀:၇, ၁၁:၁၂, ၁၂:၂၈, မာကုဒ:၁၅, လုကာဇု:၂,၁၁, ၁၁:၂၀, ၂၁:၃၁-၃၂) ပြီးပြည့်စုံခြင်းသို့ မ ရောက်သေးပေ (မသဲဒု:၁၀, ၁၆:၂၈, ၂၆:၆၄)။

ယုံကြည်သူတို့သည် ထိုကာလနှစ်ခုလွန်ဆွဲနေမှုစပ်ကြား အသက်ရှင်ကြရဆဲဖြစ်သည်။ ထမြောက်ခြင်းအသက်တာကို ပိုင် ဆိုင်ရပြီဖြစ်သော်လည်း ခန္ဓာအားဖြင့် သေရကြဆဲဖြစ်သည်။ အပြစ်တန်ခိုးအောက်မှ လွတ်မြောက်ပြီးဖြစ်သော်လည်း အပြစ်၌ ကျင် လည်ကြဆဲဖြစ်သည်။ ဖြစ်ပြီးအရာနှင့် မဖြစ်သေးသည့်အရာ၌ အနာဂတ္တိဆိုင်ရာလွန်ဆွဲနေမှုကြား အသက်ရှင်နေရဆဲဖြစ်သည်။

ဖြစ်ပြီး, မဖြစ်သေးသော လွန်ဆွဲမှုကို Frank Staggs ၏ “*New Testament Theology*” ၌ဖော်ပြသည်မှာ “ရှင်ယောဟန် ခရစ်ဝင်ကျမ်းသည် လာမည့်အနာဂါတ်ကာလကို အလေးပေးဖတ်ပြုထားပြီး (၁၄:၃, ၁၈:၂၈, ၁၆:၁၆,၂၂) ထမြောက်ခြင်းနှင့်နောက်ဆုံး နေ့ရက်၌စီရင်ခြင်းကို ဖော်ပြထားသည့်အတိုင်း (၅:၂၈, ၆:၃၉, ၄၄:၅၄, ၁၁:၂၄, ၁၂:၄၈) ကျမ်းတစောင်လုံး၌ ထာဝရအသက်စီရင် ခြင်းနှင့် ထမြောက်ခြင်းတို့သည် ယနေ့ ပစ္စုပ္ပန်တွင်ပင်ဖြစ်တည်နေပြီဖြစ်သည်ဟုဆိုသည်” (၃:၁၈, ၄:၂၃, ၅:၂၅, ၆:၅၄, ၁၁:၂၃, ၁၂:၂၈, ၁၃:၃၁, ၁၄:၁၇, ၁၇:၂၆)။

အထူးခေါင်းစဉ်။ ဘုရားသခင်၏ နိုင်ငံတော်

ဓမ္မဟောင်းကာလ၌ ထာဝရဘုရားအား ဣသရေလလူမျိုးတို့၏ ရှင်ဘုရင်အဖြစ်လည်းကောင်း၊ (၁ရာစား၇၊ ဆာလံ ၁၀:၁၆၊ ၂၄:၇-၉၊ ၂၉:၁၀၊ ၄၄:၄၊ ၈၉:၁၈၊ ၉၅:၃၊ ဟေရှာယ ၄၃:၁၅၊ ၄၄:၆) ကြွလာမည့် မေရှိယကိုလည်း ရှင်ဘုရင်အဖြစ်လည်း ကောင်း (ဆာလံ ၂:၆၊ ဟေရှာယ ၉:၆-၇၊ ၁၁:၁-၅) တွေးထင်ခဲ့ကြသည်။ ဗက်လင်မြို့၌ ယေရှုဘွားမြင်ခြင်းနှင့်အတူ (၆-၄ဘီစီ) ဘုရားသခင်၏ နိုင်ငံတော်သည် လူ့သမိုင်းအတွင်းသို့ အသစ်သောတန်ခိုးတော်နှင့်ရွေးနှုတ်တော်မူခြင်း အားဖြင့်ဝင်ရောက်ခဲ့ပြီး ဖြစ်သည် (ပဋိညာဉ် တရားသစ်၊ ယေရမိ ၃၁:၃၁-၃၄၊ ယေဇကျေလ ၃၆:၂၇၊ ၃၆)။ ထိုနိုင်ငံတော်တည်လုပ်ပြီး ဖြစ်ကြောင်းလည်း ဗတ္တိဇဆရာယောဟန်က ကြွေးကြော်ခဲ့ပြီးဖြစ်သည် (မသံ ၃:၂၊ မာကု ၁:၁၅)။ ယေရှုကလည်း နိုင်ငံတော်တည်ပြီးဖြစ်ကြောင်း သူ့ကိုယ်တိုင်အားဖြင့်လည်းကောင်း၊ နှုတ် တော်ထွက် စကားအားဖြင့်လည်းကောင်း ရှင်းလင်းစွာဖော်ပြခဲ့ပြီးဖြစ်သည် (မသံ ၄:၁၇၊ ၂၃၊ ၉:၃၅၊ ၁၀:၇၊ ၁၀:၁၁-၁၂၊ ၁၂:၂၈၊ ၁၆:၁၉၊ မာကု ၁၂:၃၄၊ လုကာ ၁၀:၉၊ ၁၁၊ ၁၁:၂၀၊ ၁၂:၃၁-၃၂၊ ၁၆:၁၆၊ ၁၇:၂၁)။ နိုင်ငံတော်သည် အနာဂါတ်နှင့်လည်းသက်ဆိုင်နေပေ သေးသည်။ (မသံ ၁၆:၂၈၊ ၂၄:၁၄၊ ၂၆:၂၉၊ မာကု ၉:၁၊ လုကာ ၂၁:၃၁၊ ၂၂:၁၆၊ ၁၈)။

“ဘုရားသခင်၏ နိုင်ငံတော်” အသုံးအနှုံးကို ရှင်မာကုနှင့်ရှင်လုကာ ခရစ်ဝင်ကျမ်း၌ ယှဉ်၍တွေ့ရသည်။ သခင်ယေရှုအများဆုံး သုံးနှုံးသည့် ဤအသုံးအနှုံးသည် ယခုမျက်မှောက်ကာလ လူ့နှလုံးသားထဲဘုရားသခင်၏ အုပ်စိုးမှုနှင့်စပ်ဆိုင်ပြီး တနေ့သောအခါဝယ် တလောကလုံး အတိုင်းအတာ ထိပြီးပြည့်စုံမည်ဖြစ်သည်။ သခင်ယေရှုသင်ကြားပေးသည့် ပတ္တနာတော်၌ ဤအချက်ကိုတွေ့ရသည်။ မာကုနှင့်လုကာက တပါးအမျိုးသားများအား လိပ်မူထားခြင်းဖြစ်ရာ ဘုရားသခင်၏အမည်နာမကို အသုံးပြုစဉ်တွင် မသံကမူ ယုဒလူ မျိုးများအား လိပ်မူခြင်းဖြစ်သောကြောင့် ဘုရား၏အမည်နာမကို မသုံးနှုံးပဲ (နိုင်ငံတော်) ဟုသာ သုံးနှုံးထားသည်။

ရှင်ယောဟန်မှအပ ကျန်ခရစ်ဝင်သုံးကျမ်း၌ သေချက်အသုံးအနှုံး အဖြစ်အသုံးပြုထားသည်။ သခင်ယေရှု၏ ပထမဆုံးနှင့် နောက်ဆုံးဟောကြားချက် အပါအဝင် ပုံဆောင်သုံးနှုံးချက်များ၌ ဤခေါင်းစဉ်ကို ဦးတည်ဟောကြားလေ့ရှိသည်။ ယခုမျက်မှောက်ကာ လ၌ လူ့နှလုံးသားထဲ ဘုရား၏အုပ်စိုးခြင်းကိုရည်ညွှန်းသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဤအချက်ကို နှစ်ကြိမ်သာ သုံးပြီး ပုံ ဆောင်ဟောကြားချက်များ၌ အလျှင်းအသုံးမပြုသည်ကိုတွေ့ရသည်။ ဤရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အဓိကတင်စားသုံးနှုံးချက်မှာ “ထာဝရအသက်” ဟူသောအသုံးအနှုံးသာလျှင်ဖြစ်တော့သည်။

ခရစ်တော်နှစ်ကြိမ်ကြွလာသည့် အချက်ပေါ်မူတည်၍ ဤ “ဘုရားသခင်၏ နိုင်ငံတော်” အသုံးအနှုံး၌ ဟိုဘက်၊ ဒီဘက် လွန်ဆွဲ မှုရှိစေသည်။ မေရှိယသည် စစ်အသွင်ဆောင်၍ စီရင်ခြင်းအတွက် ဘုန်းတန်ခိုးဖြင့်တကြိမ်တခါတည်းကြွလာမည့်ဟန် ဓမ္မဟောင်းက ဦးတည်ဖော်ပြသော်လည်း ဓမ္မသစ်ကျမ်းကမူ အစေခံကျွန်သဖွယ် (ဟေရှာယ ၅၅:၃) နိမ့်ချစွာ (ဇာခရိ ၉:၉) ပထမအကြိမ်ကြွဆင်းလာခဲ့ ခြင်းကို ဖော်ပြသည်။ ယုဒလူတို့က ခေတ်ကာလနှစ်ခေတ်ဖြစ်သော ဆိုးယုတ်သောခေတ်ကာလနှင့်ဖြောင့်မတ်ရာခေတ်ကာလအတွက် တကြိမ်တခါတည်းကြွလာ မည်ဟုယူဆကြသည်။ ယခုမျက်မှောက်ကာလတွင် ယုံကြည်သူတို့၏ နှလုံးသား၌သာ ကိန်းဝပ်စံပါယ် သော်လည်း ဖန်ဆင်းတော်မူသော ခပ်သိမ်းသောအရာတို့အပေါ်အုပ်စိုးရာ နေ့ရက်ကာလ ရောက်လာမည်ဖြစ်သည်။ ဓမ္မဟောင်း အတွင်းက ကြိုတင်တော်ပြသည်အတိုင်း ကြွလာမည်ဖြစ်သည်။ ယနေ့ယုံကြည်သူတို့မှာမူ တည်ရှိနှင့်ပြီးဖြစ်သော ဘုရားသခင်၏ နိုင်ငံတော်နှင့် လာလတ္တံ့သော နိုင်ငံတော်စပ်ကြား၌ အသက်ရှင်နေခြင်းဖြစ်သည် (Gordon D. Fee နှင့် Dauglas Stuart ၏ “*How to read the Bible for all it's worth*, pp. 131-134)။

ကျမ်းချက် ၃:၄-၈ ‘နီကောဒင်ကလည်း အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကိုခံနိုင်ပါမည်လောဟု လျှောက်၏။ ယေရှုကလည်း ရေနှင့်ဝိညာဉ်တော် မမွေးသူမည်သည်ကား ဘုရား သခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိကြနှင့်။ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကိုသင်သည် ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်။ အဘယ်အရပ်သို့ သွား သည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။

၃:၅ ‘ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား’ အောက်ဖော်ပြပါ အချက်များအကြားကွာခြားချက် (ယောဟန်၏ ထူးခြား သောရေးသားဟန်) ကို တွေ့ရသည်။

၁. ဇာတိအရာနှင့်ဝိညာဉ်အရာ

၂. မြေကြီးအရာနှင့်ကောင်းကင်အရာ

ကွာခြားမှုရှိကြောင်းကို အခဏ်းငယ် (၆)၌ ဖော်ပြထားသည်။

‘ရေ’ နှင့်ပတ်သက်၍ တွေးတောယူဆချက်များမှာ

၁. ရဗ္ဗိယူဆချက်ဖြစ်သော ဖိုသတ္တဝါ၏သုတ်ရည်၊

၂. ကလေးမွေးဘွား ပြီးပြီးချင်း ဆေးကြောသုတ်သင်မှု၊

၃. နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံဆရာယောဟန်၏ ပုံဆောင်မှု (၁:၂၆, ၃:၂၃)

၄. ဓမ္မဟောင်းဖော်ပြချက် ဝိညာဉ်တော်နှင့်စပ်ဆိုင်၍ ဖြန်းပက်သောရေ (ယေဇကျေလ၃၆:၂၅-၂၇)

၅. ခရစ်ယာန်ဗတ္တိဇံ (နိကောဒင် နားမလည်နိုင်ခဲ့သော်လည်း Justin နှင့် Irenaeus တို့က ရှေးဦးစွာ ဤအချက်ကို ညွှန်းဆီ သည်)

ယူဆချက် #၃ ဖြစ်သည့် ယောဟန်၏ရေဗတ္တိဇံနှင့် ရှင်ယောဟန်၏ဘော်ပြချက်ဖြစ်သော ဝိညာဉ်တော်ဗတ္တိဇံသည်သာ အထင်ရှားဆုံး အဖြေဖြစ်သည်။ ဘော်ပြသော ဘွားမြင်ခြင်းနှင့်စပ်ဆိုင်၍ နိကောဒင်ကဲ့သို့ တလွဲနားလည်သည့်အရာမျိုးမဟုတ်ပဲ တင်စားဘော်ပြချက် သာဖြစ်သည်။ ထို့ကြောင့် #၁ သည်လည်းသင့်လျော်မှုမရှိပါ။ နိကောဒင် နားမလည်နိုင်ခဲ့သော်လည်း တမန်တော် ယောဟန်ကမူ ၎င်း၏သီခြေလော်ဂျီအမြင်ကို ယေရှု၏စကားတော်အားဖြင့် ကြားဖြတ်တင်ပြထားသည်။ (၁၄-၂၁) #၂ သည်လည်း ယောဟန်၏ နှစ်မျိုးနားလည်စေသည့်ရေးသားဟန်အတိုင်း အထက်အရာနှင့်အောက်အရာ၊ ကောင်းကင်အရာနှင့်မြေကြီးအရာကို နားလည်စေပါမည်။ ဤအသုံးအနှုံးအားဖွင့်ဆိုခြင်း၌ #၁ နှင့် #၂ ၏ ကွာခြားသည့် အဓိပ္ပါယ်၌ဖြစ်စေ၊ #၄ ၏ပြီးပြည့်စုံခြင်း၌ဖြစ်စေ ဆုံးဖြတ်ရွေးချယ်ရပါမည်

D.A.Carson ၏ *Exegetical Fallacies* ၌ စကားလုံးနှစ်လုံးစလုံးသည် ဘွားမြင်ခြင်းတခုတည်းကိုသာ ရည်ညွှန်း၍ ယေရ ၆၃:၃၁-၃၄ မှ အသစ်သောပဋိညာဉ်ကို ဘော်ပြချက်ဖြစ်သည့် ယေဇကျေလ၃၆:၂၅-၂၇ နှင့်စပ်ဆိုင်သော နောက်ဆုံးသောကာလ၌ ဘွားမြင်ခြင်းနှင့် သက်ဆိုင်ဟုဆိုသည်။

F.F.Bruce ၏ *Answers to Questions* တွင်လည်း ယေရှု၏စကားတော်နောက်ကွယ်မှသွယ်ဝိုက်၍ ယေဇကျေလအနာဂတ္တိ ကျမ်းကို ရည်ညွှန်းသည်ဟု တွေ့ရသည်။ နိကောဒင်ကဲ့သို့ ရဗ္ဗိဆရာတစ်ဦးပင် ပြုရမည့် ဘာသာပြောင်းဗတ္တိဇံကိုပင် ရည်ညွှန်းနိုင် သည်ဟု ဆိုသည်။

▣ ‘ဘုရားသခင်၏နိုင်ငံတော်’ ရှေးဂရိကျမ်းဂန် (MSa) နှင့် အသင်းတော်ဖခင်များစွာတို့ အသုံးပြုခဲ့သည့် ဤအသုံးအနှုံးကို ရှင်မသဲခရစ်ဝင်ကျမ်း၌အများဆုံးတွေ့ရသည်။ သို့သော် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌မူ အခဏ်းငယ်၃ နှင့် ၅၌သာတွေ့ရသည်။ တပါးအမျိုးသားများ ထံလိပ်မူရေးသားခြင်း (မာကုနှင့်လုကာကဲ့သို့) ဖြစ်ရာ ယုဒတို့က ဘုရား၏နာမတော်အား တိုက်ရိုက် ခေါ်ဝေါ်မှုမျိုး မပြုချေ။

၃:၆ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ အများဆုံးတွေ့ရသည့် ယောဟန်၏ရေးသားဟန် နှစ်မျိုးပုံဆောင်နားလည်စေချက် (အထက်အရာ၊ အောက်အရာ) ကိုတွေ့ရပြန်သည်။

၃:၇ သင်..သင် (အင်္ဂလိပ်ကျမ်းသုံး) ပထမ‘သင်’ မှာ အနည်းကိန်း (ဧကဝုစ်) ဖြစ်ရာ နိကောဒင်တဦးတည်းကိုသာ ရည်ညွှန်းသော်လည်း ဒုတိယ‘သင်’ မှာ အများကိန်း (ဗဟုဝုစ်) ဖြစ်သည်အတိုင်း လူသားအားလုံးကို ရည်ညွှန်းသည်။ (အလားတူ အနည်း/အများသုံးကို အငယ်၁၁၅ တွေ့ရသည်)

▣ “-ရမည်” ဂရိကြိယာ dei (လိုအပ်ချက်၊ BAGD 172) အား အခဏ်းကြီးသုံး၌ သုံးကြိမ်တွေ့ရသည်။ (၇၊၁၄၊၃၀) ဘုရားသခင်၏အကြံအစည်တော်အတိုင်း ရှေ့တိုးလုပ်ဆောင်ဘို့ရန်မရှိမဖြစ်လိုအပ်သည့် သင်္ကေတဖြစ်သည်။

၃:၈ ဟေဗြဲနှင့်အာရေမိစကားလုံး (ruach) နှင့် ဂရိစကားလုံး (Pneuma)သည် ‘လေ’ ‘ထွက်သက်’ ‘ဝင်သက်’ နှင့် ‘ဝိညာဉ်’ ဟု နားလည်ရသည်။ ဆိုလိုသည်မှာ ဝိညာဉ်သည် လေကဲ့သို့ လွတ်လပ်စွာသွားလာသည်ကိုညွှန်းသည်။ လေကို မမြင်ရသော်လည်း ၎င်း၏ သက်ရောက်မှုကို သိရသည်နည်းတူ ဝိညာဉ်အရာ၌လည်းထိုနည်း၎င်းဖြစ်၏။ ကယ်တင်ခြင်းတရားသည် လူ၏ လုပ်ဆောင်ထိန်းချုပ်မှု မဟုတ်ပဲ ဝိညာဉ်တော်၏ ထိန်းချုပ်မှုညွှန်ကြားမှုသာလျှင်ဖြစ်သည် (ယေဇကျေလ၃၇)။ အခဏ်းငယ်၅ မှ ၇သည်လည်း ဤအချက်ကို ပင်ဖော်ပြဟန်ရှိသည်။ ကယ်တင်ခြင်းတရားဟူသည် ဝိညာဉ်တော်၏အစပြုခြင်း၊ (၆:၄၄,၆၅) နှင့် တဦးချင်းစီမှတုန့်ပြန်သောယုံကြည် ခြင်း/ နောင်တတရားနှင့်ပေါင်းစပ်မှုတခုဖြစ်သည်။ (၁:၁၂, ၃:၁၆,၁၈)

ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့်လုပ်ဆောင်မှုကို တသီးတခြားဦးတည်ဖော်ပြသည် (၁၄:၁၇, ၂၅-၂၆, ၁၆:၇-၁၅)။ ဖြောင့်မတ်ရာကာလသစ်ကို သန့်ရှင်းသောဝိညာဉ်တော်၏ကာလအဖြစ် ၎င်းကမြင်သည်။

ဧဝံဂေလိတရားကိုကြားသောအခါ အချို့ကယုံကြည်လက်ခံ၍ အချို့ကမယုံကြည်နိုင်သည့် နားလည်ရန်ခက်ခဲသောအရာကို ဤအခင်းငယ် အတွင်း အလေးအနက်ဘော်ပြသည် (၁:၁၃, ၆:၄၄, ၆:၅)။ ထိုသီဩလော်ဂျီရှုထောင့်ကို ဤအပိုဒ်က အားဖြည့်ထားသည်။ သို့သော်လည်း ဘုရား၏ကမ်းလှမ်းမှုကို လူကလက်ခံတုန့်ပြန်သည့် ပဋိညာဉ်နှင့်စပ်ဆိုင်သောမေးခွန်းအရ ဝိညာဉ်တော်သည် လူသားတိုင်းအားတို့ထိကြောင်းမှတ်ယူရန်ရှိသည်။ အချို့ယုံကြည်လက်ခံရန်ငြင်းဆန်ခြင်းများ အလွန်ဆိုးဝါးသော နားမလည်နိုင်စေရာ ဖြစ်သည်။ (ကျမ်းခြင်းကို ဦးတည်စေသော မိမိကိုယ်ကိုပဟိုပြုခြင်း) လူသား၏ဆန့်ကျင်ပုန်ကန်မှု အမှောင်တွင်း၌ အားလုံးနေထိုင်ကြရသည် (၁ကောဝဒး၁၂)။ သီဩလော်ဂျီ ရှုထောင့်ဖြင့် နည်းအမျိုးမျိုးဖြင့်ရှင်းပြနိုင်ရန် အားထုတ်သော်ငြားလည်း ယေရှုခရစ်တော်အား ဖြင့်ထာဝရဘုရားကိုယုံကြည်ခြင်းသည်သာ အဓိကအရေးကြီးဆုံးဖြစ်တော့သည်။ ယောဘနားမလည်နိုင်ခဲ့သည့်ပုစ္ဆာကို ဘုရားကလည်း အဖြေမပေးခဲ့ပါ။

အထူးခေါင်းစဉ် ‘ထွက်သက်,ဝင်သက်,လေ,ဝိညာဉ်’
ဟေဗြဲအသုံးအနှုံး ruach (BDB924) နှင့် ဂရိအသုံးအနှုံး preuna ကို ဝိညာဉ်ထွက်သက်,ဝင်သက်,လေ’ ဟူ၍ အဓိပ္ပါယ်ရသည်။ (ယော၃:၅-၈) ဖန်ဆင်းခြင်းနှင့်စပ်ဆိုင်၍ ဝိညာဉ်တော်၏အခင်း ကဏ္ဍကိုတွေ့ရသည်။ (ကမ္ဘာဦး၁:၂, ယောဘ၂၆:၁၃, ဆာလံ၁၀၄:၃၀) ဘုရားသခင်နှင့် ဝိညာဉ်တော်အကြားဆက်နွယ်မှုကို ဓမ္မဟောင်းကျမ်း၌ရှင်းလင်းစွာဖော်ပြပေ။ ယောဘ၂၆:၁၆-၂၈, ဆာလံ၁၀၄:၂၄ နှင့် သုတ္တံ၃:၁၉, ၈:၂၂-၂၃ တွင်ဘုရားသခင်က ဉာဏ်ပညာတော် အားဖြင့် အရာခပ်သိမ်းကိုဖန်ဆင်းကြောင်းတွေ့ရသည်။ ဓမ္မသစ်၌လည်း ဘုရားသခင်၏ဖန်ဆင်းခြင်း၌ သခင်ယေရှု၏ ကဏ္ဍကိုလည်းတွေ့ရသည် (ယော၁:၁-၃, ၁ကော၈:၆, ကောလောသံ၁:၁၅-၁၇, ဟေဗြဲ၁:၂-၃)။ ဖန်ဆင်းခြင်းကဲ့သို့ပင် ရွေးနှုတ်ခြင်းအမှု၌လည်း သုံးပါးတဆူ ပူးပေါင်းလုပ်ဆောင်မှုကိုတွေ့ရသည် ကမ္ဘာဦး၁ ၌ပင် ဒုတိယ အဆင့်အခြေအနေမျိုး မညွှန်းဆိုခဲ့ပေ။

ကျမ်းချက် ၃:၉-၁၅ “နိကောဒင်ကလည်း ဤအမှုအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်တဖန်ယေရှုက သင်သည်ဣသရေလ လူတို့တွင်ဓမ္မဆရာဖြစ်လျှက်ပင် ဤအမှုအရာကို မသိသလော။ ငါအမှန်အကန်ဆိုသည်ကား ငါတို့သည်ကိုယ်သိသောအရာကိုပြော၏။ ကိုယ်မြင်သော အရာကိုသက်သေခံ၏။ သို့သော်လည်းငါတို့၏ သက်သေခံချက်ကို သင် တို့သည်မခံမယူကြ။ မြေကြီးအရာကိုငါပြော၍ သင်တို့သည်မယုံလျှင် ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံ ကြလိမ့်မည်နည်း။ ကောင်းကင်ဘုံမှဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံ သို့မတက်ပြီ။ မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည်မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကိုရမည် အကြောင်းတည်း။

၃:၉-၁၀ နိကောဒင်အနေဖြင့် (၁) ယုဒဘာသာကျင့်ထုံး ဘာသာပြောင်းပတ်မှု နှင့် (၂) ဗဟိုဇံဆရာယောဟန်၏ ဟောပြောမှုအားဖြင့် သခင်ယေရှု၏အသုံးအနှုံးဝေါဟာရ ကို သဘောပေါက်ပါမည်။ နိကောဒင်ကဲ့သို့သော ကျမ်းတတ်ကြီးပင်လျှင် ဝိညာဉ်ရေးရာကို အပြည့်အဝ နားမလည်ကြောင်းဘော်ပြခြင်းဖြင့် လူ၏နိမ့်ကျသော တွေးခေါ်မှုကို ရည်ရွယ်တင်ပြဟန်ရှိသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အစောပိုင်း Gnostic အယူဝါဒ၊ လူ၏ဉာဏ်ပညာ တွေးခေါ်မှုဖြင့် ကယ်တင်ခြင်းလမ်းရှာဖွေသည့်အယူမှားဝါဒအား ဦးတည်တိုက်ခိုက်သည်။ ယေရှုသာလျှင် အားလုံးအတွက်မှန်သောအလင်း ဖြစ်၍ (၁:၉) အဖွဲ့အစည်းတခုအတွက်မျှသာ မဟုတ်ပါ။

၃:၁၁ ‘ငါတို့သည်ကိုယ်သိသောအရာကိုပြော၏’ ဤနာမ်စား အများကိန်းက ယေရှုနှင့်တမန်တော်ယောဟန် (၃:၁၁) သို့မဟုတ် ယေရှုနှင့် ခမည်းတော်ဘုရား (၃:၂) ကို ရည်ညွှန်းသည်။ ဧဝံဂေလိသတင်းကောင်းကို တွေးခေါ်၍နားမလည်နိုင်ပါ။ ဘုရား၏ဖွင့်ပြခြင်းသာ အခရာဖြစ်သည်။

▣ ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံမယူကြ ယောဟန် မကြာခဏ အသုံးပြုသောအသုံးအနှုံးဖြစ်သည့် သဘောတူလက်ခံခြင်း/လက်ခံရရှိခြင်း (Lambanō) နှင့် ၎င်း၏ဝိဘတ် (Preposition) နှင့်ပေါင်းစပ်၍ သီဩလော်ဂျီအနက်ကို တွေးရသည်။

- ၁. ယေရှုအားရရှိရန်
 - က. ငြင်းဆန်ခြင်း (၁:၁၁, ၃:၁၁, ၃၂, ၅:၄၃, ၄၇)
 - ခ. လက်ခံခြင်း (၁:၁၂, ၃:၁၁, ၃၃, ၅:၄၃, ၁၃:၂၀)
- ၂. ဝိညာဉ်တော်ကိုရရှိရန်
 - က. ငြင်းဆန်ခြင်း (၁၂:၄၈)
 - ခ. လက်ခံခြင်း (၁၇:၈)

အထူးခေါင်းစဉ် ယေရှုနှင့်စပ်ဆိုင်သောသက်သေများ ၁:၈ ကိုကြည့်ပါ။

၃:၁၂ “လျှင်..အခါ” ပထမသုံးနှုံးသော ‘လျှင်’သည် ကျမ်းရေးသူ၏ရှုထောင့်၊ သို့မဟုတ်၎င်း၏ ရေးသားသည့် ရည်ရွယ်ချက် မှန်ကန်ကြောင်း သုံးနှုံးသည်ဟုမှတ်ယူရသည်။ ဒုတိယအသုံးအနှုံး “အခါ” မှာ ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုကို ရည်ညွှန်းသည်။

▣ ‘သင်တို့သည်’ နာမ်စားနှင့်ကြိုယာကို အများကိန်းသုံးထားသည်။ နိကောဒင်နှင့်အတူ တပည့်တပန်းများ၊ သို့မဟုတ် အခြားဖါရိရှုများ ပါလာကောင်းပါလာနိုင်သည်။ သို့တည်းမဟုတ် နိကောဒင်အား - ၈ နှင့် ၁၁တို့မှ မယုံကြည်သော ယုဒလူတို့ ကိုယ်စားခြံ၍ ပြောခြင်းလည်းဖြစ်တန်ရာသည်။

၃:၁၃ ဤကျမ်းချက်၌ ယေရှုသည် ခမည်းတော်ဘုရားထံမှ စစ်မှန်သော၊ ပြည့်စုံသော၊ တိုက်ရိုက်ဆင်းကြွလာသော၊ ဖွင့်ပြချက်ဖြစ်ကြောင်း အတည်ပြုရန်ရည်ရွယ်သည် (၁:၁-၁၄)။ ဤအချက်သည် ယောဟန်၏နှစ်မျိုးရည်ညွှန်းသော နောက်ထပ် အသုံးအနှုံးဖြစ်၍ ကောင်းကင်နှင့်မြေကြီး၊ ဇာတိနှင့်ဝိညာဉ်အရာ၊ နိကောဒင် ဖြစ်တည်ရာနှင့်ယေရှု၏ဖြစ်တည်ရာ ခြားနားမှုကိုမြင်စေသည်(၁:၅၁, ၆:၃၃, ၃၈, ၄၁, ၅၀, ၅၁, ၅၈, ၆၂)။ ဤ ကျမ်းပိုဒ်က (၁) ဘုရားဖြစ်ကြောင်း (၂) ရှေ့မဆွကပင်တည်ရှိခြင်းနှင့် (၃) သုံးပါးတဆူ ကဏ္ဍမှ ဒုတိယ ပုဂ္ဂိုလ်၏ လူ့ဇာတိခံယူခြင်းကို အခိုင်အမာဖြစ်စေသည် (အထူးခေါင်းစဉ် “သုံးပါးတဆူ” ၁၄:၂၆ ကိုရှု)။

▣ “လူသား” ဤ အသုံးအနှုံးသည် ယေရှုက မိမိဖါသားသတ်မှတ်သုံးနှုံးချက်ဖြစ်၍ လူမျိုးရေး၊ စစ်ရေး၊ ပထမရာစု ယုဒတို့၏ မေရှိယ အမြင်နှင့်မသက်ဆိုင်ပေ။ ဤအသုံးအနှုံးသည် ယေဇကျောလ ၂:၁နှင့် ဆာလံစား၄ မှဖြစ်၍ သာမန်လူသားကဲ့သို့ နှင့် ဒံယေလ ၇:၁၃ မှ လူသားအဓိပ္ပါယ်ပေါ်လွင်ခြင်းကို ရည်ညွှန်းသည်(၁ယောဌား၁-၃)။

၃:၁၄-၂၁ သခင်ယေရှုနှင့်နိကောဒင်တို့ အပြန်အလှန် စကားပြောဆိုမှု မည်သည့်အချက်၌ အဆုံးသတ်သည်ကိုလည်းကောင်း၊ မည်သည့်အချက်၌ သခင်ယေရှု သို့မဟုတ် ယောဟန်၏ ဆက်လက်တင်ပြချက်အစပြုသည်ကို အတိအကျပြောရန်ခက်ခဲသည်။ ဖြစ်နိုင်ခြေရှိသည်မှာ သခင်ယေရှုက တပည့်တော်များနှင့်သီးသန့်စည်းဝေးပြောဆိုချက်ကို ယောဟန်က မှတ်တမ်းပြု၍ ကျန်ခရစ်ဝင်ကျမ်းများက မူ သခင်ယေရှုထုတ်ပရိတ်သတ်များအား မိန့်ဆို မှတ်တမ်းပြုပုံရသည်။ အခဏ်းငယ် ၁၄-၂၁ ကို အောက်ပါအတိုင်းပိုင်းခြားနားလည်နိုင်သည်။

- ၁. ၁၄-၁၅ (ယေရှုနှင့်စပ်ဆိုင်၍)
- ၂. ၁၆-၁၇ (ခမည်းတော်နှင့်စပ်ဆိုင်၍)
- ၃. ၁၈-၂၁ (လူသားများနှင့်စပ်ဆိုင်၍)

သခင်ယေရှု၏တိုက်ရိုက်သွန်သင်မှုဖြစ်စေ၊ ယောဟန်ကတဆင့်ထပ်မံ တင်ပြချက်ဖြစ်စေ သမ္မာတရားလမ်းကြောင်းမှ မရွေ့မလျော့ကြောင်းသတိပြုပါ။

၃:၁၄ - “မောရှေသည်တော၌မြွေကိုမြှောက်ထားသကဲ့သို့” ဣသရေလတို့တောထဲ လှည့်လည်စဉ် ကြုံတွေ့ခဲ့ရသည့်စီရင်ခြင်းကို ဖော်ပြသည့် တောလည်ရာ ၂:၁၄-၉ကို ပြန်လည်ကိုးကားခြင်းဖြစ်သည်။ အဓိကဦးတည်ဘော်ပြလိုသည်မှာ လူ့ဘက်က အပြည့်အဝနားမလည်နိုင်သော်လည်း ဘုရား၏နှုတ်ထွက်စကားတော်ကို ယုံကြည်ကိုးစား၊ နာခံဘို့ရန်ဖြစ်သည်။ ဣသရေလလူတို့ မြွေဆိပ်တက်

ခြင်းမှ ယုံကြည်ခြင်းတခုတည်းဖြင့် အသက်ချမ်းသာရာရစိမ့်သော ငှါ ဘုရားသခင်ထောက်ပံ့ကျေးဇူးပြုခြင်းဖြစ်သည်။ ဤယုံကြည်ခြင်းသည် နှုတ်တော်ထွက်စကား/ဂတိတော်ကို နာခံခြင်းဖြင့် သက်သေဖြစ်စေသည်(တောလည် ၂၁:၈)။

▣ ‘မြောက်ထားခြင်း’ ဤဂရိစကားလုံး (စး၂၈, ၁၂:၃၂,၃၄) အား မကြာခဏ “ချီးမြှောက်ခြင်း” ဟု (တမန်တော် ၂:၃၃, ၅:၃၁, ဖိလိပိ ၂:၉) ပြန်ဆိုသော်လည်း ဤနေရာ၌မူ ယောဟန်၏နှစ်မျိုးအဓိပ္ပာယ်ဆောင်ဖော်ပြလေ့ရှိသည်အတိုင်း အခြားအသုံးအနှုံးတခုအဖြစ်တွေ့ရသည်(၁:၅, ၃:၃,၈)။ မြေဆိပ်တက်၍ သေရမည့်ဥပါဒ်မှသည် ဘုရားစကားကိုယုံကြည်၍ ဘုရားပြင်ဆင်ပေးသောကြေးဝါမြေရုပ်ကို မျှော်ကြည့်ခြင်းဖြင့် အသက်ချမ်းသာရာရဘို့ရန် ဘုရား၏ဂတိတော်ရှိခဲ့သည်နည်းတူ ဘုရားစကားကို ယုံကြည် (ကားတိုင်၌ မြောက်ထားခြင်းကို ခံရသော ခရစ်တော်အကြောင်းသတင်းစကား) ၍ ယေရှုကို ယုံကြည်ကိုးစားသူ၌ မြေဆိပ်တက်၍ ဆုံးရှုံးခြင်း(အပြစ်) မှ လွတ်မြောက်ခြင်းအခွင့် (ကယ်တင်ခြင်း) ရှိကြောင်းတော်ပြသည်(၁၂:၃၁-၃၂)။

၃:၁၅-၁၈ “သူအပေါင်း” (၁၅) (၁၆) “သူသည်” (၁၈) ဘုရားသခင်၏မေတ္တာတော်သည် လူသားအားလုံးကို ဘိတ်ခေါ်လျှက်ရှိသည်(ဟေရှုယ၅၅:၁-၃, ယေဇကျေလ၁၈:၂၃,၃၂, ယော၁:၂၉, ၃:၁၆, ၆:၃၃,၅၁, ၂ကော၅:၁၉, ၁တီ၂:၄, ၄:၁၀, တီတု၂:၁၁, ၂ပေ၃:၉, ၁ယော၂:၂, ၄:၁၄)။ ကယ်တင်ခြင်းကျေးဇူးကို လူသားအားလုံးအတွက် ကမ်းလှမ်းလျှက်ရှိသော်လည်း အားလုံးကလက်ခံခြင်း မရှိပေ။

၃:၁၅ “ယုံကြည်” မရွေ့လျော့သော ယုံကြည်စိတ်ချခြင်းကို ညွှန်းသည်။ ၁:၁၂ နှင့် အထူးခေါင်းစဉ် ၁:၇ နှင့် ၂:၂၃ ကိုကြည့်ပါ။

▣ ‘ထိုသားတော်ကို’ သီဩလော်ဂျီဆိုင်ရာ သမ္မတရားအချက်တချက်မျှသာမဟုတ်ပဲ ပုဂ္ဂိုလ်ဖြစ်သော ယေရှုနှင့်တဦးချင်း တော်စပ်မှု မိတ်သဟာယကို ရည်ညွှန်းသည်။ ကယ်တင်ခြင်းဟူသည် (၁) ဝမ်းမြောက်ဖွယ်သတင်းစကား ကိုယုံကြည်လက်ခံခြင်း (၂) ပုဂ္ဂိုလ်တော်မြတ်အား ရရှိ၍နာခံခြင်း (၃) ထိုပုဂ္ဂိုလ်တော်မြတ်နည်းတူ အသက်ရှင်ခြင်းပေတည်း။

တမူထူးခြားသော သဒ္ဒါ အသုံးအနှုံးကိုတွေ့ရသည်။ သာမန်အားဖြင့် နေရာပြပုဒ်ကို eis ဟုတွေ့ရသော်လည်း နေရာပြပုဒ် en နှင့် နာမ်စားတွဲသုံးသည်ကို ဤနေရာ၌သာတွေ့ရသည်။ “ထာဝရအသက်ရပါစေ” ဟု ဆက်နွယ်နားလည်ရသည် (Harold Green Lee ၏ *The New Testament in Basic English*)။

၃:၁၅,၁၆ “ထာဝရအသက်” ဤဂရိအသုံးအနှုံး (ZOE) သည် အရည်အသွေးနှင့် ပမာဏကိုရည်ညွှန်းသည်။ (၅:၂၄) မသဲ၂၅:၄၆၌ ဖော်ပြသော ထာဝရကွဲကွဲခြင်း၌လည်း ဤစကားလုံးကို သုံးနှုံးထားသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌မူ ဤ ZOE ကို (အခဏ်းကြီး၅ နှင့်၆၌ အများဆုံးပါဝင်၍ အားလုံး၃၃ကြိမ်အသုံးပြုသည်။) သာမန်အားဖြင့် (ခန္ဓာအသက်ကိုရည်ညွှန်းရာ၌ ကြိယာအနေဖြင့်အသုံးပြုသည်(၄:၅၀,၅၁,၅၃)။ ထမြောက်သောအသက်တာ၊ အသစ်သောအသက်တာ၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အသက်တော်တို့ကို ရည်ညွှန်းသည်။

အခြားခရစ်ဝင်ကျမ်းသုံးကျမ်းနှင့်မတူသည့်အချက်မှာ “ထာဝရအသက်” အသုံးအနှုံးကို အထူးဗဟိုပြုထားခြင်းပင်ဖြစ်သည်။ အဓိကခေါင်းစည်းဖြစ်သည်နည်းတူ ဤကျမ်း၏ အဓိကဦးတည်ချက်ဖြစ်သည်(၃:၁၅, ၄:၃၆, ၅:၃၉,၆၈, ၁၀:၂၈, ၁၂:၂၅, ၁၇:၂,၃)။

ကျမ်းချက် ၃:၁၆-၂၁ “ဘုရားသခင်သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်၊ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၌တပါးတည်းသော သားတော် ကိုမယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား အလင်းသည်ဤလောက သို့ဝင်၍ လူတို့သည် မကောင်းသောအကျင့်ကိုကျင့်သောကြောင့် အလင်းထက်မှောက်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုး ယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေ ခြင်းငှါ အလင်းသို့မချဉ်းကပ်ကြ။ သမ္မတရားကို ကျင့်သောသူမူကား မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့် ညီ သည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။

၃:၁၆ “လောကီသားတို့ကိုချစ်တော်မူ၏” ဤနေရာ၌ (ပေးခဲ့သည် ဟူသောကြိယာအသုံးအနှုံးအတိုင်း) အတိတ်ကာလ၌ လုပ်ဆောင်ပြီးစီးခဲ့သည့်အရာကို ရည်ညွှန်းသည်။ (ခမည်းတော်မှသားတော်အားစေလွှတ်ခြင်း) အခဏ်းငယ်၁၆,၁၇ သည်အခြေခံအားဖြင့် ခမည်းတော်ဘုရား၏ မေတ္တာတော်ကို တော်ပြသည်(၁ယော၄:၇-၂၁, အထူးသဖြင့် ၉နှင့်၁၀)။ “ချစ်တော်မူ၏” ဟူသောစကားသည်

agapaō အသုံးအနှုံးမှဖြစ်သည်။ သာမန်ဂရိအသုံးအနှုံးမျှသာမဟုတ်ပေ။ ကနဦးအသင်းတော်ကာလ၌ ထိုအသုံးအနှုံးအား အထူးပြု၍ ဖြည့်စွက်သုံးနှုံးသည်လည်းရှိခဲ့သည်။ ခမည်းတော်ဘုရား သို့မဟုတ် သားတော်ဘုရား၏မေတ္တာတော်ကို ရည်ညွှန်းသည်မှန်သော်လည်း အကယ်စင်စစ် လူသားများ ထားရှိသော မေတ္တာနှင့်နှိုင်းယှဉ်မရအောင် ခြားနားကြောင်းရည်ရွယ်သည်(၃:၁၉, ၁၂:၄၃, ၁ယော၂:၁၅)။ ဓမ္မဟောင်းကျမ်းမှ ထာဝရဘုရား၏ပဋိညာဉ်ဆိုင်ရာ သစ္စာတော်၊ မေတ္တာတော် အသုံးအနှုံးဖြစ်သည့် hesed နှင့် သီဩလော်ဂျီဆိုင်ရာ၌ ဝေါဟာရပိုင်းတူညီမှုရှိသည်(၃:၃၅နှင့် ၅:၂၀ကိုနှိုင်းယှဉ်ပါ)။

ထိုစကားလုံးများသုံးနှုံးခြင်းအားဖြင့် ဘုရားသခင်၏လူသား၏ ဝန်ထုတ်ဝန်ပိုး (မနုဿဆိုင်ရာ) ကို ဆောင်ယူခြင်းကို သတိ ချပ်စရာရှိသည်။ ထာဝရကာလနှင့်စပ်ဆိုင်သောအရာ၊ သန့်ရှင်းခြင်း၊ သီးသန့်ဖြစ်ခြင်း၊ နာမ်ဝိညာဉ်ဘုရား၊ အစရှိသည်တို့ကို ဘော်ပြ ရာ၌ ဤလောကအရာ၊ လူ့ခံစားချက်၊ လူ့သမိုင်းကြောင်းရှုထောင့်တို့ဖြင့် ဘော်ပြသုံးနှုံးကြရသည်။ လူ့ဘာသာစကားသည် နှိုင်းယှဉ် ဘော်ပြနိုင်ရုံမျှသာရှိသည်။ မည်မျှပင် အမှန်ကန်ဆုံးဖွင့်ဆိုစေကာမူ အဆုံးစွန်သောမှန်ကန်တိကျသောအနက်ကို ပေးစွမ်းနိုင်သည်မ ဟုတ်ပေ။ အဆုံးစွန်သော အမှန်တရားကို ကျရှုံးသော၊ ယာယီဖြစ်သော၊ အကန့်အသတ်ရှိသောလူက အပြည့်အဝညွှန်းဆိုနိုင်မည်မ ဟုတ်ပေ။

အထူးခေါင်းစဉ် လူသားတဦးကဲ့သို့ဘုရားသခင်အားဘော်ပြခြင်း (မနုဿဆိုင်ရာဘာသာစကား)

I. ဤဘာသာစကားပုံစံကို ဓမ္မဟောင်းကျမ်း၌ အများဆုံးတွေ့ရသည်။ (အချို့ဥပမာ)

က. ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊

- ၁. မျက်စိတော်- ကမ္ဘာဦး၁:၄,၃၁, ၆:၈, ထွက်မြောက်ရာ၃၃:၁၇, တောလည်ရာ၁၄:၁၄, တရားဟောရာ၁၁:၁၂, ဇာခရိ၄:၁၀
- ၂. လက်တော်- ထွက်မြောက်ရာ၁၅:၁၇, တောလည်ရာ၁၁:၂၃, တရားဟောရာ၂:၁၅
- ၃. လက်ရုံးတော်- ထွက်မြောက်ရာ၆:၆, ၁၅:၁၆, တရားဟောရာ၄:၃၄, ၅:၁၅
- ၄. နားတော်- တောလည်ရာ၁၁:၁၈, ၁ရာ၈:၂၁, ၄ရာ၁၉:၁၆, ဆာလံ၅:၁, ၁၀:၁၇, ၁၈:၆
- ၅. မျက်နှာတော်- ထွက်မြောက်ရာ၃၃:၁၁, တောလည်ရာ၆:၂၅, တရားဟောရာ၃၄:၁၀, ဆာလံ၁၁:၄၅
- ၆. လက်ညှိုးတော်- ထွက်မြောက်ရာ၈:၁၉, ၃၁:၁၈, တရားဟောရာ၉:၁၀, ဆာလံ၈:၃
- ၇. အသံတော်- ကမ္ဘာဦး၃:၈,၁၀, ထွက်မြောက်ရာ၁၅:၂၆, ၁၉:၁၉, တရားဟောရာ၅၆:၁၇,၂၇:၁၀
- ၈. ခြေတော်- ထွက်မြောက်ရာ၂၄:၁၀, ယေဇကျေလ၄:၄
- ၉. လူပုံစံ- ထွက်မြောက်ရာ၂၄:၉-၁၁, ဆာလံ၄၇, ဟေရှာယ၆:၁, ယေဇကျေလ၁:၂၆
- ၁၀. ထာဝရဘုရား၏ကောင်းကင်တမာန်- ကမ္ဘာဦး၁၇:၇-၁၃, ၂၂:၁၁-၁၅, ၃၁:၁၁-၁၃, ၄၈:၁၅-၁၆, ထွက်မြောက်ရာ၃:၄, ၁၃:၂၁, ၁၄:၁၉, တရားသူကြီး၂:၁, ၆:၂၂-၂၃

ခ. လုပ်ဆောင်မှုများ၊

- ၁. ဖန်ဆင်းခြင်း၌နှုတ်ထွက်စကား၊ ကမ္ဘာဦး၁:၃, ၆, ၉, ၁၁, ၁၄, ၂၀, ၂၄, ၂၆
- ၂. လျှောက်လှမ်းခြင်း၊ (ဧဒင်အရပ်၌) ကမ္ဘာဦး၃:၈, ၁၈:၃၃, ဝတ်ပြုရာ၂၆:၁၂, တရားဟောရာ ၂၃:၁၄
- ၃. နေ့စဉ်သင်တန်းတံခါးကိုပိတ်ခြင်း၊ ကမ္ဘာဦး၇:၁၆
- ၄. ပူဇော်ရာအနံ့ကိုခံခြင်း၊ ကမ္ဘာဦး၈:၂၁, ဝတ်ပြုရာ၂၆:၃၁, အာမုတ်၅:၂၁
- ၅. ကြွဆင်းလာခြင်း၊ ကမ္ဘာဦး၁၁:၅, ၁၈:၂၁, ထွက်မြောက်ရာ၃:၈, ၁၉:၁၁, ၁၈, ၂၀
- ၆. မောရေအားသဂြိုဟ်ခြင်း၊ တရားဟောရာ၃၄:၆

ဂ. လူကဲ့သို့စိတ်ခံစားမှု (အချို့ဥပမာများ)

- ၁. နေ့ဝင်တရခြင်း၊ ကမ္ဘာဦး၆:၆-၇, ထွက်မြောက်ရာ ၃၂:၁၄, တရားသူကြီး ၂:၁၈, ၁ရာ၁၅:၂၉, ၃၅,အာမုတ်၇:၃,၆
- ၂. အမျက်ဒေါသ၊ ထွက်မြောက်ရာ ၄:၁၄, ၁၅:၇, တောလည်ရာ ၁၁:၁၀, ၁၂:၉, ၂၂:၂၂, ၂၅:၃-၄, ၃၂:၁၀,၁၃,၁၄, တရားဟောရာ ၆:၁၅, ၇:၄, ၂၉:၂၀
- ၃. မနာလိုခြင်း၊ ထွက်မြောက်ရာ ၂၀:၅, ၃၄:၁၄, တရားဟောရာ ၄:၂၄, ၅:၉, ၆:၁၅, ၃၂:၁၆,၂၁, ယောရှု ၂၄:၁၉
- ၄. စက်ဆုတ်ရွံရှာခြင်း၊ ဝတ်ပြုရာ ၂၀:၂၃, ၂၆:၃၀, တရားဟော ၃၂:၁၉

ဃ. မိသားစုအသုံးအနှုံး (အချို့ဥပမာများ)

၁. ဖခင်

က) ဣသရေလ၏ - ထွက်မြောက်ရာ ၄:၂၂, တရားဟောရာ ၁၄:၁, ဟောရှာယ ၂, ၆၃:၁၆, ၆၄:၈, ယေရမိ ၃:၁၉, ဟောရှေ ၁၁:၁

ခ) ရှင်ဘုရင်၏ - ၂ရာဇာ ၁၁-၁၆, ဆာလံ ၂:၇

ဂ) ဖခင်သဖွယ်တင်စားမှု - တရားဟော ၁၃:၁, ၈:၅, ၃၂:၆-၁၄, ဆာလံ ၂၇:၁၀, သုတ္တံ ၃:၁၂, ယေရမိ ၃:၄, ၂၂, ၃၁:၂၀, ဟောရှေ ၁၁:၁-၄, မာလခိ ၃:၁၇

၂. မိဘ - ဟောရှေ ၁၁:၁-၄

၃. မိခင် - ဟောရှာယ ၄၉:၁၅, ၆၆:၉-၁၃ (မိခင်၏ပြုစုမှုနှင့်နှိုင်းယှဉ်ချက်)

၄. သစ္စာရှိသောချစ်သူ - ဟောရှေ ၁-၃

II. ဤဘာသာစကားပုံစံ အသုံးပြုခြင်း အကြောင်းအရင်းများ။

က. ဘုရားကလူကို မိမိကိုယ်ကို ထင်ရှားပြခြင်း၌ လိုအပ်၍ဖြစ်သည်။ ဘုရားကိုယောက်ျား (ဖိုသတ္တဝါ) အဖြစ်လွဲမှားခံယူရန် မဟုတ်ပါ။ အကြောင်းမှာ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။

ခ. ဘုရားသခင်က လူသားအသက်တာမှ အဓိပ္ပါယ်ပြည့်ဝသော အသွင်အပြင်ကိုယူခြင်းမှာ ကျရှုံးသော လူသားမျိုးနွယ်အား မိမိကိုယ်ကို ထင်ရှားပြခြင်းဖြစ်သည်။ (ဖခင်၊ မိခင်၊ မိဘ၊ ချစ်သူ)

ဂ. ထိုသို့လိုအပ်ချက်ရှိသော်လည်း အကန့်အသတ်ရှိသော ခန္ဓာပုံစံမရယူပါ။ (ထွက်မြောက်ရာ ၂၀, တရားဟောရာ ၅)

ဃ. သခင်ယေရှု၏ လူ့ဇာတိခံယူခြင်းသည် အဆုံးစွန်သော လူသားသဏ္ဍာန်ဆောင်ယူခြင်းဖြစ်ရာ ဘုရားသည်ခန္ဓာအသွေး အသားနှင့်ထိတွေ့မှုရှိလာသည်။ (၁ယော ၁:၁-၃) ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် အသက်ရှင်သော နှုတ်ကပတ်တော်ဖြစ်လာသည်။ (ယော ၁:၁-၁၈)

▣ ‘ချစ်တော်မူ၏’ လုပ်ဆောင်ချက်တစ်ခုကို ရည်ညွှန်းကြောင်းတည့်တည့်နားလည်နိုင်သည်(၇:၄၆, ၁၁:၄၈, ၁၈:၂၂)။ ဘုရား သခင်သည် (ရောမ ၅:၈) သားတော်အားပေး၍ (၁၆) စေလွှတ်ပြီး (၁၇) လောကီသားတို့ကိုယ်စားအသေခံခြင်းဖြင့် (ဟောရှာယ ၅၃, ရောမ ၃:၅, ၂ကော ၅:၂၁, ၁ယော ၂:၂) မေတ္တာတော်ကိုထင်ရှားစွာပြတော်မူသည်။

▣ ‘လောကီသားတို့ကို’ ယောဟန်က ဤဂရိအသုံးအနှုံး Kosmos ကို အနက်အဓိပ္ပါယ် အမျိုးမျိုးအသုံးပြုထားသည်ကိုတွေ့ရသည်(၁:၁၀ နှင့် အထူးခေါင်းစဉ် ၁၄:၁၇ကိုရှု)။

ဤကျမ်းပိုဒ်အားဖြင့်လည်း Gnostic အယူဝါဒ ဝိညာဉ်အရာ (ဘုရား) နှင့်လောကအရာကြားခံယူမှုကို ချေပထားသည်။ ဂရိတို့က လောကခန္ဓာကို ဆိုးယုတ်သောအရာအဖြစ် တွေးခေါ်ခံယူကြသည်။ ၎င်းတို့အတွက် ဤမြေကြီးခန္ဓာသည် ဘုရား၏သဏ္ဍာန်အကျဉ်းကျရာဖြစ်နေသည်။ ဤလောကအရာသို့မဟုတ် အသွေးအသားကိုဆိုးယုတ်သောအရာဟု ယောဟန်မခံယူပါ။ ဘုရားသခင် သည် ဤလောက (ဂြိုဟ်ကမ္ဘာ ရောမ ၈:၁၈-၂၂) နှင့် လောကသား (အသွေးအသား၊ ရောမ ၈:၂၃) ကိုချစ်တော်မူသည်။ ယောဟန်၏ ရေးသားဟန်ရှိသည်အတိုင်းအခြား ရည်ညွှန်းချက်တစ်ခု ရှိကောင်းရှိနိုင်ပါသည် (၁:၅, ၃:၃, ၈)။

▣ ‘တပါးတည်းသောသားတော်ကို’ သီးသီးသန့်သန့်ဖြစ်ခြင်း၊ တမျိုးတစားတည်းဖြစ်ခြင်းကို ဆိုလိုသည်။ ဤ တပါးတည်းသောသားတော် အသုံးအနှုံးကို (၁) မေထုံအရာဖြင့်မွေးထုတ်ထားခြင်း သို့မဟုတ် (၂) အခြားသားသမီးများ မထွန်းကားခြင်းမျိုး အဓိပ္ပါယ်မယူသင့်ပါ။ သားတော်ယေရှုကဲ့သို့ အခြားမရှိသည်ကိုသာရည်ညွှန်းပါသည်(၁:၁၄ ကိုရှု)။

▣ ‘ယုံကြည်သောသူအပေါင်းတို့သည်’ အစပြုယုံကြည်သာမက မရွေးမလျော့ ဆက်လက်ယုံကြည်ခြင်းကို အထူးရည်ရွယ် သည်။ (အထူးခေါင်းစဉ် ၁:၁၄နှင့်၂:၂၃ ကိုရှု) အခဏ်းငယ်၁၅ မှ အထူးပြုချက်ကို အတည်ပြုခြင်းဖြစ်သည်။ (လူမျိုးရေး၊ တွေးခေါ်မှု၊ သီဩလော်ဂျီရပ်တည်မှု) ပေါ်အစွန်းရောက်ရပ်တည်ချက်များအတွက် ပြန်လည်ထိန်းညှိစေသည့်စကားလုံးအဖြစ် “အပေါင်း” (မည်သူမဆို) ကိုတွေ့ရသည်။ ဤအရာသည် ဘုရားသခင်၏အခွင့်တန်ခိုးအာဏာ သက်သက်ဖြင့်မဟုတ်သလို လူ၏လွတ်လပ်စွာရပ်တည်ရွေးချယ်မှု သက်သက်လည်းမဟုတ်သောကြောင့် အပြန်အလှန်ရောနှောပေါင်းစပ်ခြင်းလည်းမဟုတ်ရာ နှစ်ချက်လုံးမှန်ကန်သည်ဟုဆိုရပါမည်။ ဘုရားသခင်ကသာ အစဉ်အမြဲအစပြု၍ တုန့်ပြန်ပြီး စီစဉ်လုပ်ဆောင်ခြင်းသာဖြစ်သည်(၆:၄၄, ၆၅)။ သို့သော်လည်းဘုရားကသာလျှင် လူနှင့်တော်စပ်မှုမိတ်သဟာယကို ပဋိညာဉ်အတိုင်း လုပ်ဆောင်ခြင်းသာဖြစ်သည်။ ဘုရားကကမ်းလှမ်းသောအရာနှင့် အခြေအနေကို လူ့ဘက်ကတုန့်ပြန်ပြီးရင်း ဆက်လက်တုန့်ပြန်ရန်လိုပါသည်။

အထူးခေါင်းစဉ် “ကြိုတင်ရွေးချယ်ခွဲခန့်မှတ်သားခြင်း” (Calvinism) နှင့် “လူ၏ လွတ်လပ်စွာ ရွေးချယ်ခြင်း” (Arminiaism)

တိတုး၁၁ သည် ရွေးကောက်ခြင်းနှင့်ဆိုင်သောအခြား ဓမ္မသစ် ကျမ်းချက်များနှင့်ညီညွတ်မှုရှိသည်။ ဤအချက်သည် ရောမ ၈:၂၉ နှင့် ရောမ ၉ သာမက ဧဖက်၁ အနက်ဖွင့်ခြင်း၌လည်း သီဩလော်ဂျီဆိုင်ရာ အထောက်အကူဖြစ်နိုင်ပါသည်။

I. ရောမ ၂၉ ပေါ်လှသုံးနှုန်းသည့် “ရှေ့မဆွကသိတော်မူခြင်း” (Proginōskō, အထက်ကသိမှတ်တော်မူခြင်း) ကို ဤကျမ်းပိုဒ်နှင့် ၁၁:၂တွင် နှစ်ကြိမ်တွေ့ရသည်။ ၁၁:၂၅၂ မှ ၂၅၃ အထိ ဤသို့ ရှေ့မဆွကပင်ရှိခဲ့ပြီးဖြစ်သော ပဋိညာဉ်မေတ္တာတော်ကို ရည်ညွှန်းသည်။ ဟေဗြဲဘာသာစကား၌ ထို ‘သိခြင်း’ သည် တဦးတယောက်ကို သာမန်ကာလျှံကာ သိခြင်းမျိုးမဟုတ်ပဲ တဦးချင်း ရင်းနှီးကျွမ်းဝင်သည့် နက်နဲသောမိတ်သဟာယကို ဆိုလိုသည်(ကမ္ဘာဦး၄:၁, ယေရမိ၁:၅)။ ထာဝရကာလနှင့်ဆိုင်သောကွင်းဆက်ကို လည်းတွေ့နိုင်သည်(ရောမ ၂၉-၃၀)။ ရှေ့မဆွကပင် ကြိုတင်ရွေးချယ်ခွဲခန့်မှတ်သားခြင်းနှင့်ဆက်စပ်မှု ရှိသည်ကိုတွေ့ရသည်။ သို့သော်လည်း ဘုရားသခင်၏ရှေ့မဆွကသိတော်မူခြင်းသည် ရွေးကောက်ခြင်းအပေါ်မူတည် မှုမရှိဟုဆိုလျှင် ဤရွေးကောက်ခြင်းသည် အနာဂါတ်ကာလ၌ လူ့ဘက်ကတုန့်ပြန်မှုအပေါ် အခြေပြုသည်ဖြစ်ရာ လူ့ဘက်ကအခမ်းကဏ္ဍပါဝင်ပေတော့မည်။ ဤအသုံးအနှုန်းကို တမန်တော်၂၆:၅, ၁ပေး:၂,၂၀, နှင့် ၂ပေး:၁၇ တို့၌လည်းတွေ့ရသည်။

က. “ရှေ့မဆွကသိတော်မူခြင်း” (Proginōskō, အထက်ကသိမှတ်တော်မူခြင်း)

‘ရှေ့မဆွကသိတော်မူခြင်း’ အသုံးအနှုန်းနှင့် ‘ကြိုတင်မှတ်သားခြင်း’ အသုံးအနှုန်းနှစ်ခုကို ပေါင်းစပ်အသုံးပြုသည်ဖြစ်ရာ ‘အထက်ကသိမှတ်တော်မူခြင်း’ အထက်ကပင် ကန့်သတ်ထားပြီးဖြစ်ခြင်း၊ သို့မဟုတ် ‘အထက်ကပင်မှတ်သားခြင်း’ ဟု ပြန်ဆိုနိုင်သည်။ ဤ ‘ရှေ့မဆွကခွဲခန့်မှတ်သားခြင်း’ အသုံးအနှုန်းကို ဓမ္မသစ်၌ ရောမ ၂၈-၃၀, ဧဖက်၁:၁၃-၁၄ နှင့် ရောမ ၉ တို့တွင်တွေ့ရသည်။ ထာဝရဘုရား၏အခွင့်တန်ခိုးအာဏာရှိခြင်းနှင့် အရာခပ်သိမ်းအားလုံးအပေါ်ထိန်းချုပ်နိုင်မှုအား ဤကျမ်းချက်များအရ တွေ့ရသည်ဖြစ်ရာ ဘုရား၏ ကြိုတင်စီစဉ်ပြင်ဆင်မှုကို တွေ့ရသည်။ သို့သော်လည်း ဤစီစဉ်ပြင်ဆင်မှု၌ ဘုရားကသူ့စိတ်ထင်ရာအတိုင်းကြို၍ ရွေးချယ်သည်ဟုလည်းမမှတ်ယူအပ်ပေ။ ဤအရာအပေါ်အခြေပြု၍ ဘုရား၏အခွင့်တန်ခိုးအာဏာနှင့် အရာအားလုံးကြိုတင်သိမြင်တော်မူခြင်းကိုသာမက ဘုရား၏ထာဝရ မပြောင်းလဲသော ကြီးမားသည့်မေတ္တာတော် ဂရုဏာတော်နှင့် မထိုက်မတန်ပဲလျှက် လူတို့ခံစားရရှိသော ကျေးဇူးတော်ကိုပါ မြင်တတ်တို့လိုပါသည်။ လူတဦးချင်းစီ၏ လွတ်လပ်စွာ ယုံကြည်ရပ်တည်ခွင့်၊ သို့တည်းမဟုတ် ဧဝံဂေလီဆိုင်ရာ စိတ်အားထက်သန်မှုတစ်ခုနှင့် တဖက်စောင်းနင်းရပ်တည်ကာ ဘုရားသခင်၏ ဤ သမ္မာတရားအပေါ်အရောင်မဆိုးဘို့ရန်လိုပါသည်။ Augustine နှင့် Pelegius၊ Calvinism နှင့် Arminianism တို့အကြား သမိုင်းကြောင်းသီဩလော်ဂျီခံယူမှုတို့၌ ကွဲပြားခံယူ မှုနှင့်စပ်ဆိုင်၍ တဘက်စောင်း မနင်းမိဘို့သတိထားစရာရှိပါသည်။

ခ. “ကြိုတင်ခွဲခန့်မှတ်သားခြင်း” (Proorizō, အထက်ကပင် ကန့်သတ်ထားခြင်း)

ကြိုတင်ခွဲခန့်မှတ်သားခြင်း ဟူသောအချက်အရ ထာဝရဘုရား၏ မေတ္တာတော်၊ကရုဏာတော်နှင့်ကျေးဇူးတော်ကို ကန့်သတ်၍လူအချို့တို့ကို အထဲမှ ထုတ်ပယ်ထားခြင်းမျိုး အဓိပ္ပါယ်ဆောင်သည့် ခံယူချက်မျိုးမဖြစ်ရပါ။ ယုံကြည်သူတို့အား ၎င်းတို့၏လောကအမြင်၊လောကရှုထောင့် မှ တသီးတခြားပုံသွင်း၍ ခိုင်ခန့်သောစကားစုအဖြစ် နားလည်နိုင်သည်။ ဘုရားသခင်သည် လူသားတိုင်းအတွက်ဖြစ်ပါ(၁တီ၂:၄, ၂ပေး:၉)။ ဘုရားသခင်သည်အရာခပ်သိမ်းကို ထိန်းချုပ်ပိုင်သတော်မူသည်။ မည်သူတဦးတယောက်ကမျှမည်သည့်အရာကမျှ ထိုမေတ္တာတော်နှင့်မကင်းကွာစေနိုင်ပါ(ရောမ ၈:၃၁-၃၉)။ သမိုင်းကြောင်း အချိန်ကာလဟူသည် လူအတွက် အကန့်အသတ်ရှိသော်လည်း ထာဝရဘုရားအတွက်မူ ပစ္စုပ္ပန်အခြေအနေတစ်ခုသာဖြစ်သည်။ လူသား၏ အမြင်ရှုထောင့်၊ အတွေးအခေါ်၊ လုပ်ဆောင်နိုင်မှုအစွမ်းသည် အကန့်အသတ်ရှိပါသည်။ ဘုရားသခင်၏အခွင့်တန်ခိုးအာဏာနှင့်လူ့ဘက်က လွတ်လပ်စွာရွေးချယ်မှုအကြား ကြီးစွာသောကွာခြားမှုမရှိပါ။ ပဋိညာဉ်ဝိသေသတစ်ခုဖြစ်ပါ၏။ သမ္မာတရားအပေါ် ခံယူရပ်တည်မှုကိုမတူညီသော ရှုထောင့်များမှတင်ပြကြပါသည်။ ဟိုဘက်ဒီဘက် မှားသည်ဟုလည်းမဆိုသာရာ ထိုဆန့်ကျင်ဘက်ဖြစ်သည့် အချက်နှစ်ချက်အပေါ်မျှတစွာရပ်တည်တတ်လျှင် သမ္မာတရားမည်ပါ၏။ တဘက်တည်းအပေါ်စုံရပ်တည် တင်းမာ၍မရနိုင်ပါ။ အခမ်းကဏ္ဍခွဲပြီးတင်ပြသော သမ္မာတရားကိုကိုယ်လိုရာသာ တသီးတခြား ဆွဲထုတ်ခွင့်လည်းမရှိနိုင်ပါ။

ရွေးကောက်ခြင်း၏ရည်ရွယ်ချက်တွင် တနေ့ ကောင်းကင်နိုင်ငံ၏ဝင်ခွင့်ရရေးတစ်ခုတည်းသက်သက်မဟုတ်ပဲဖြည့်စွက်နားလည်စရာရှိသည်မှာ ယခုမျက်မှောက်အချိန်၌ပင် ခရစ်တော်ကဲ့သို့သောအသက်တာဖြင့်အသက်ရှင်ရန်အလွန်အရေးကြီးသည် (ရောမ ၂၉, ဧဖက်၁:၄, ၂:၁၀)။ သန့်ရှင်းခြင်းအသက်တာနှင့်အပြစ်တင်ခြင်းနှင့်ကင်းလွတ်သောသူဖြစ်ဘို့ရန် ရွေးကောက်ထားခြင်းဖြစ်သည်။

ထိုသို့ဘုရား၏ရွေးချယ်ခြင်းအပေါ် ပြောင်းလဲလာသောအသက်တာ၌ လူအများကမြင်၍ ဘုရားသခင်ကို ခရစ်တော်၌ယုံကြည်လက်ခံ ဘုံရန်ဖြစ်သည်။ ကြိုတင်ခွဲခန့်မှတ်သားခြင်းဟူသည် တဦးချင်းပုဂ္ဂိုလ်ရေးအခွင့်အရေးတခုသက်သက်မျှမဟုတ်ပဲ ပဋိညာဉ်ဆိုင်ရာ ဝတ္တရားတခုရရှိခြင်းပင်ဖြစ်တော့သည်။ ဤအချက်သည် အဓိကအကျဆုံးအချက်ဖြစ်သည်။ ခရစ်ယာန်အသက်တာ၏ ရည်ရွယ်ချက်ပန်း တိုင်လည်းဖြစ်သည်။ သန့်ရှင်းခြင်းအသက်တာသည် ယုံကြည်သူတိုင်း၌ရှိအပ်သော ဘုရားသခင်၏အလိုတော်ပင်ဖြစ်သည်။ ဘုရား၏ ရွေးကောက်ခြင်းသည် အထူးရပ်တည်ချက်သီးသန့်မျိုးမဟုတ်ပဲ ခရစ်တော်ကဲ့သို့အသက်ရှင်ရန်ဖြစ်သည်(ဧဖက်၁:၄)။ လူကိုဖန်ဆင်း ခြင်း၌ သဏ္ဍာန်တော်နှင့် အညီဖန်ဆင်းခဲ့သည်အတိုင်း (ကမ္ဘာဦး၁:၂၆, ၅:၁,၃, ၉:၆) ထိုသဏ္ဍာန်တော်ကိုပြန်လည်ရယူစေခြင်းလည်း ဖြစ်စေသည်။

ဂ. ‘သားတော်နှင့်သဏ္ဍာန်တူစေခြင်း’ လူ၏အပြစ်နွှဲထဲကျဆင်းခြင်းကြောင့်ဆုံးရှုံးခဲ့ရသောသဏ္ဍာန်တော်ကို ပြန်လည်ဆောင်ကျဉ်းပေး ခြင်းသည် ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။ ယုံကြည်သူဟူသည် ခရစ်တော်၏သဏ္ဍာန်တူအဖြစ်သို့ ရှေ့မဆွကပင်ဘိသိက် ခံရသောသူဖြစ်သည် (ဧဖက်၁:၄)။

II. ရောမ ၉

က. ရောမအခန်းကြီး၁၀၌ လူ၏လွတ်လပ်စွာရွေးချယ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းစွာဘော်ပြ (“အပေါင်း” :၄, ‘လူအပေါင်း’ :၁၂, ‘ရှိ သမျှ’ :၁၄) စဉ်တွင် အခန်းကြီး၉သည် ဘုရားသခင်၏အခွင့်တန်ခိုးအာဏာကို အခိုင်မာဆုံးဖော်ပြသောဓမ္မသစ်ကျမ်းချက် (အခြား ဘော်ပြချက် ဧဖက်၁:၁၃-၁၄) ဖြစ်သည်။ ဤ သီဩလော်ဂျီဆိုင်ရာ လွန်ဆွဲမှုနှစ်ခုကို အဖြေညှိရန် ရှင်ပေါလု တခါမျှမကြိုးစားခဲ့ပါ။ နှစ်ချက်လုံးက မှန်ကန်နေသည်ဖြစ်ရာ ဤအနက်ဖွင့်ကျမ်းသည် ရှုထောင့်နှစ်ဘက်လုံး၏ ကျိုးကြောင်းခိုင်လုံမှု၊မှန်ကန်မှုပေါ်ရပ်တည်ပါ သည်။ သီဩလော်ဂျီဆိုင်ရာ ခံယူမှုအများစုမှာ အနည်းနှင့်အများ လွဲသေမှုမရှိကြပါ။ Augustinianism နှင့် Calvinism ဖြစ်စေ၊ Semi Palegianism နှင့် Arminianism ဖြစ်စေ အမှားအမှန်အနည်းအများတော့ရှိနိုင်ပါသည်။ ရပ်တည် ခံယူမှုလွန်ဆွဲ လာကြရခြင်းမှာ လည်း မိမိတို့အလိုရှိသည့်ဘက်သို့စောင်းပေး၍ ကျမ်းချက်အထောက်အထား၊ တရားသေပုံစံ၊ ကျိုးကြောင်းဆီလျော်မှု၊ သီဩလော်ဂျီပုံ စံတခုဖြင့် ကြိုတင်ရပ်တည်ဆုံးဖြတ်၍ အနက်ဖွင့်ကြခြင်းကြောင့်သာလျှင်ဖြစ်သည်။

ခ. ဤသမ္မတရား (ရောမ၉:၂၃)ကိုပင် ရောမ၉:၂၉-၃၀ နှင့် ဧဖက်၁:၄,၁၁ ၌လည်းဘော်ပြသည်။ ဤအခန်းကြီး၉သည် ဓမ္မသစ်မှ ဘုရားသခင်၏အခွင့်တန်ခိုးအာဏာကို အခိုင်မာဆုံးရပ်တည်ဖွင့်ပြမှုဖြစ်သည်။ ဖန်ဆင်းခြင်းသာမက ရွေးနှုတ်ခြင်းအမှု၌ ဘုရားသခင် ၏လုပ်ဆောင်မှုလုံးလုံးလျားလျား ဖြစ်ကြောင်းစောဒက တက်စရာအကြောင်းမရှိပါ။ ဤသမ္မတရားသည်လည်း သေးသိမ်မှေးမှိန်သွား စရာလည်းမရှိပါ။ သို့သော်လည်းထိုအချက်သည် သဏ္ဍာန်တော်နှင့်အညီ လူကိုဖန်ဆင်းခြင်းနှင့်ဆက်စပ်မှုရှိသည့် ဘုရားသခင်ရွေးချယ် သောပဋိညာဉ်နှင့် ညီညွတ်မှုရှိရပါသည်။ ဓမ္မဟောင်းမှ ပဋိညာဉ်အချို့ (ဥပမာ ကမ္ဘာဦး၁၅) တို့တွင် လူ၏အခြေအနေလူ၏တုန့်ပြန်မှု အပေါ်မူတည်နေသည်ကိုလည်းတွေ့ရသည်မှာအမှန်ပင်ဖြစ်သည်။ (ဥပမာ ဧဒင်, နောဧ, မောရှေ, ဒါဝိဒ်) ဘုရားသခင်၏ဖန်ဆင်းခြင်း ကတည်းကပင် ရွေးနှုတ်ကယ်တင်ရန် အစီအစဉ်ရှိပြီးဖြစ်ရာ မည်သူတဦးတယောက်ကမျှ ဤအစီအစဉ်ကိုဝင်မစွက်ဖက်နိုင်ပါ။ ဘုရား သခင်၏ မဟာအကြံအစည်တော်ထဲသို့ ပါဝင်လာရန် အယောက်စီတိုင်းအားအခွင့်ပေး၍ ရွေးချယ်ပြီးသားဖြစ်သည်။ ဤ ပါဝင်ခွင့် သည်သီဩလော်ဂျီဆိုင်ရာလွန်ဆွဲချက်ဖြစ်သော အခွင့်တန်ခိုးအာဏာ (ရောမ၉) နှင့် လူ၏လွတ်လပ်စွာရွေးချယ်မှု (ရောမ၁၀) အကြား ရှိနေသည်။

ကျမ်းချက်တချက်အပေါ် ရွေးချယ်အားပြု၍ ကျန်သည့်တချက်ကို လျစ်လျူရှု၍မလျော်ကန်ပါ။ ခံယူချက်များအကြား လွန်ဆွဲမှုများရှိနေ ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရှေ့တိုင်းသား (ကျမ်းရေးသူ) များ၏ သမ္မတရားတင်ပြပုံ၌ အသုံးအနှုံးတို့မှာ နှစ်မျိုးအဓိပ္ပါယ် ထွက်လေ့ရှိသောကြောင့်ဖြစ်သည်။ ခံယူရပ်တည်မှုတခုနှင့်တခု ဆက်နွှယ်မှုရှိကြပါသည်။

III. ဧဖက်၁.

က. ရွေးကောက်ခြင်း ဟူသည် အံ့ဩဘွယ်ကောင်းသည့်ခံယူချက်တခုဖြစ်သည်။ မျက်နှာလိုက်၍ခေါ်ယူခြင်းမျိုးလည်းမဟုတ်ပါ။ သို့ သော်လည်း ရွေးကောက်ခြင်းသည် အခြားသူများအားလည်း ကယ်တင်ခြင်းအတွက်ရည်ရွယ်သည့်ဖွင့်လျက်ရှိနေသာတံခါး၊ တန်ဆာ ပ လာတခုအဖြစ်နားလည်ရသည်။ ဓမ္မဟောင်းကာလ၌ လူ၏လုပ်ဆောင်မှုအပေါ်အခြေပြု သုံးနှုံးသော်လည်း ဓမ္မသစ်၌မူ ကယ်တင်ခြင်း အတွက်အခြေခံဖြစ်ပြီး လုပ်ဆောင်မှုက နောက်ဆက်တွဲလိုက်လာသည်။ သမ္မာကျမ်းစာက ဘုရားသခင်၏အခွင့်တန်ခိုးအာဏာရှိမှု နှင့် လူ၏လွတ်လပ်စွာ ရွေးချယ်မှုနှစ်ခုအား မည်သည့်အခါမျှရောယှက်မတင်ပြပဲ နှစ်ချက်လုံးကိုသီးခြားအခိုင်အမာတင်ပြသည်။ အကောင်း

ဆုံးသာခေတ်ပြန်သည်မှာ ရောမဇ ၄ ဘုရား၏ အခွင့်တန်ခိုးအာဏာနှင့်ရောမခဝ မှ လူ့ဘက်မှလိုအပ်သောတုန့်ပြန်မှုအကြား လွန်ဆွဲမှု ပင်ဖြစ်သည်(၁၀:၁၁,၁၃)။

ဤသီဩလော်ဂျီဆိုင်လွန်ဆွဲမှုနှင့်စပ်ဆိုင်၍ သော့ချက်အဖြစ် ၁:၄၅ တွေ့ရရာ ယေရှုခရစ်တော်သည်ဘုရားသခင်ရွေးကောက်သူဖြစ်၍ လူအများကိုလည်း ခရစ်တော်အားဖြင့်ရွေးကောက်သည်ဟုတွေ့ရသည်။ ယေရှုသည်သာလျှင် ကျရှုံးသောလူသားမျိုးနွယ်အပေါ် ဘုရား သခင်အားကျေနပ်စေသည်။ ကြိုတင်ခွဲခန့်ခြင်း၏ရည်ရွယ်ဦးတည်ချက်မှာ ကောင်းကင်ဝင်ခွင့်သာမက သန့်ရှင်းစုံလင်သောအသက် တာ (ခရစ်တော်နည်းတူ) သို့ ဦးတည်သည်ကို ဤ ဖောက်ခွဲ အားဖြင့် နားလည်စေသည်။ ဘုရားသခင်၏ခေါ်ယူခြင်း (ရွေးကောက် ခြင်း) သည် ထာဝရကာလအတွက်ဖြစ်သည်အတိုင်း အချိန်တိုင်းအတွက်လည်းဖြစ်သည်။

ယုံကြည်ခံယူချက်ဟူသည် တိုက်ရိုက်ဆက်စပ်ပတ်သက်သည့်ကျမ်းချက်မှမဟုတ်ပါ။ သမ္မာကျမ်းစာ၌ ဘော်ပြသမျှသော အရာအားလုံး နှင့်ပတ်သက်မှုရှိကြောင်း သတိချပ်စရာရှိသည်။ သာဓကတခုအနေဖြင့်တင်ပြရလျှင် ကြယ်စုကြီးတခုလုံးနှင့်ကြယ်တလုံးတည်း၏ ပတ် သက်မှုကဲ့သို့ဖြစ်သည်။ ဘုရား၏ဖွင့်ပြမှုသည်အရှေ့တိုင်းသို့ဖွင့်ပြမှုဖြစ်ရာ အနောက်တိုင်းသားတို့၏ တွေးခေါ်မှုပုံစံမဟုတ်ပါ။ ယုံ ကြည်ခြင်းနှင့်ဆိုင်သော သမ္မာတရားဖြစ်သည့် နှစ်မျိုးအဓိပ္ပါယ်ညွှန်းဆိုသော ရေးဟန်ရှိသည့်အရာကို မိမိအလိုရှိသည်အတိုင်း တဘက် တည်းဆွဲယူခွင့်မရှိပါ။ (နေရာတိုင်း၌ ဘုရားသခင်ရှိနေနိုင်ခြင်းနှင့်တနေရာတည်း၌ကိန်းဝပ်ခြင်း၊ ဘုရားသခင်၏ကွယ်ကာခြင်းနှင့်လူ၏ မယိုင်လဲ၊မသွေဖည်မှု၊ ယေရှုသည် ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ခြင်းနှင့် ခမည်းတော်ကားယေရှု၏ရိုသေလေးမြတ်မှု၊ ယုံကြည် သူ၏လွတ်လပ်ခြင်းအခွင့်နှင့် ပဋိညာဉ်နှင့်ဆိုင်သော နာခံလိုက်လျှောက်မှု၊ အစရှိသဖြင့်..)

သီဩလော်ဂျီဆိုင်ရာ ပဋိညာဉ်ဟူသည်မှာ ဘုရားသခင်၏အခွင့်တန်ခိုးအာဏာတော် (အစပြုခြင်းနှင့်အကောင်အထည်ဖော်ဆောင်သော ဘုရား) နှင့် လူ၏တုန့်ပြန်မှုဖြစ်သော အစပြုနာခံခြင်းနှင့် နောင်တနှင့်စပ်ဆိုင်သောယုံကြည်ခြင်းတို့ ပေါင်းစပ်ညီညွတ်သည့်အရာဖြစ် သည်။ မိမိခံယူချက်နှင့်ကိုက်ညီသော ကျမ်းချက်ကိုသာ ထုတ်နှုတ်ရပ်တည်၍ တဘက်မှ ကျမ်းစကားကို မှားမှိန်သေးသိမ်ရန်မလုပ်မိစေ တို့သတိထားစရာရှိပါသည်။

ခ. ဖောက်ခွဲ ရှိ “ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီ” ဟုဆိုရာ၌ ရှေ့မဆွဲကပင်ခမည်းတော်ဘုရား၏ ရွေးကောက် မှုကို ညွှန်းဆိုထားသည်။ ဘုရားသခင်၏ရွေးကောက်ခြင်းဟု ဆိုရာ၌ အစွဲလမ်းဘာသာခံယူချက်ဖြစ်သော ကန့်သတ်ပြဒါန်းချက်မျိုး၊ Calvinism တို့၏ ပဋိညာဉ်အသွင်ဆောင်သော်လည်း တဖက်စောင်းနင်းရပ်တည်မှုမျိုး နားလည်ရန်မဟုတ်ပါ။ ကျရှုံးသောလူသားမျိုး နွယ်အားပြန်လည်ကယ်နှုတ်ရန်ဘုရားသခင်ဂတိတော်ရှိသည့်အတိုင်း (ကမ္ဘာဦး၃:၁၅) လူသားအားလုံးကို ရွေးနှုတ်ရန်အလိုငှါ အာဗြဟံ ကို စတင်ရွေးချယ်ခေါ်တော်မူသည်(ကမ္ဘာဦး၁:၂၆, ထွက်မြောက်ရာ၁၉:၅-၆)။ ဘုရားသခင်ကိုယ်တော်တိုင် လူအားလုံးကို ခရစ်တော် အားယုံကြည်လက်ခံဘို့ ရွေးကောက်တော်မူသည်။ ဘုရားကသာလျှင် အစပြုလုပ်ဆောင်မြဲရှိသည်အတိုင်း ကယ်တင်ခြင်း၌လည်းထို နည်း၎င်းပင်ဖြစ်သည်။(ယောဇ:၄၄,၆၅)။ ဤကျမ်းချက်နှင့် ရောမဇသည် Augustine နှင့် Calvin တို့၏ ကြိုတင်ခွဲခန့်ခြင်းနှင့်ဆိုင် သော အဓိကလက်ကိုင်ပြုရာဖြစ်သည်။

ဘုရားသခင်ကယုံကြည်သူများကို ကယ်တင်ခြင်း(ဖြောင့်မတ်ခြင်းအသက်တာ) အတွက်ရွေးကောက်သည်သာမက သန့်ရှင်းစင်ကြယ် သော အသက်တာသို့တိုင် ရည်ရွယ်သည်။ (ကောလောသံ၁:၁၀-၁၂) (၁) ကျွန်ုပ်တို့၏ခရစ်တော်၌ရှိသောအခြေအနေ (၂ကော၅:၂၁) သို့မဟုတ် (၂) ယုံကြည်အသက်တာ၌ ဘုရား၏သဏ္ဍာန်ထင်ဟပ် ပေါ်လွင်စေလိုသော ဘုရားသခင်၏အလိုတော် (၂:၁၀, ရောမ၈:၂၈, ဂလာတီ၄:၁၉) တို့နှင့်ဆက်နွယ်မှုရှိသည်။ ဘုရားသခင်၏အလိုတော်မှာ ယုံကြည်သူများအားတနေ့ ကောင်းကင်အိမ်တော်ဝင်စားဘို့ ရန်နှင့်ယခုမျက်မှောက်၌ ခရစ်တော်ကဲ့သို့ အသက်ရှင်ရန်ဖြစ်သည်။

ဖောက်ခွဲ၁:၁၄တွင် ‘ခရစ်တော်အားဖြင့်’ ဟူသော စကားစုသည် အဓိကသော့ချက်ဖြစ်သည်။ ခမည်းတော်ဘုရားသခင်၏ကောင်းကြီးမင်္ဂ လာ၊ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းသည် ခရစ်တော်အားဖြင့် စီးဆင်းလာခြင်းဖြစ်သည်(ယော၁၄:၆)။ ဤသဒ္ဒါအသုံးအနှုန်းကို အခဏ်းငယ်၃, ၄, ၉, ၁၀, ၁၂, ၁၃ တို့အထပ်ထပ်သုံးနှုန်းထားသည်။ ကျရှုံးသောလူသားမျိုးနွယ်အတွက် ခရစ်တော်ကသာ ဘုရားသခင် အား ကျေနပ်စေသည်ဖြစ်ရာ ရွေးကောက်တော်မူသောခရစ်တော်အားဖြင့်၊ ခရစ်တော်၌ရှိသောသူများအားလည်းခရစ်တော်အားဖြင့်ရွေး ကောက်ပြီးဖြစ်သည်။ ခမည်းတော်ဘုရားထံမှ ကောင်းကြီးရှိသူတို့ကို ခရစ်တော်အားဖြင့်ရရှိခံစားကြရလေသည်။

“ဤကမ္ဘာမတည်မရှိမီ” ဟူသော အသုံးအနှုံးကို မသဲ၂၅:၃၄, ယောဘ:၂၄, ၁ပေး:၁၉-၂၀ နှင့် ဗျာဒိတ်၁၃:၈ တို့၌လည်း အသုံးပြုထားသည်။ ကမ္ဘာဦး၁၁ မတိုင်မီကပင် သုံးပါးတရား၏ရွေးနှုတ်ကယ်တင်ခြင်းနှင့်ဆိုင်သော လုပ်ဆောင်မှုကိုတွေ့ရသည်။ လူ၌ အချိန်ကာလသတ်မှတ်ချက်ရှိသည်အတိုင်း အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ဟူ၍ရှိသော်လည်း ဘုရားသခင်၌မူထိုသို့မရှိပါ။

ကြိုတင်ခွဲခန်းခြင်း၏ ဦးတည်ရာသည်သန့်ရှင်းခြင်း အသက်တာဖြစ်သည်။ အခွင့်အလမ်းမဟုတ်ပါ။ ဘုရားသခင်၏ခေါ်တော်မူခြင်းသည် အာဒံမှဆင်းသက်သော လူ အနည်းငယ်မျှကိုသာမဟုတ်ပါ။ အားလုံးနှင့်သက်ဆိုင်ပါ၏။ သဏ္ဍာန်တော်သို့လူကိုဖြစ်လာရန်ခေါ်ခြင်းဖြစ်သည်(၁သက်၅:၂၃, ၂သက်၂:၁၃) (ကမ္ဘာဦး၁၁:၂၆-၂၇)။ ကြိုတင်ခွဲခန်းခြင်းအား သန့်ရှင်းသောအသက်တာအတွက် မမြင်ပဲသီဩလော်ဂျီခံယူမှု သက်သက်သာ ယူခြင်းသည်ဝမ်းနည်းစရာဖြစ်ပါသည်။ တခါတရံ လူတို့၏သီဩလော်ဂျီ အသံသည် သမ္မာတရားအသံထက်ပင် ပို၍ကျယ်လောင်နေတတ်ပါသည်။

“အပြစ်ကင်းခြင်း” (amōmos) သို့မဟုတ် ‘အပြစ်တင်ခွင့်နှင့်ကင်းလွတ်ခြင်း’ အသုံးအနှုံးကို (၁) ယေရှုအား၎င်း (ဟေဗြဲ:၁၄, ၁ပေး: ၁၉) (၂) ဇာခရိနှင့်ဇလိရုဗက်တို့၌၎င်း (လုကာ:၆) (၃) ပေါလု၌၎င်း (ဖိလိပို:၆) နှင့် ယုံကြည်သူများ၌၎င်း (ဖိလိပို:၂:၁၅, ၁သက်၃: ၁၃) အသုံးပြုထားသည်။ ယုံကြည်သူတိုင်းအတွက် မရွေးလျော့သော ဘုရားသခင်၏အလိုတော်သည် ယခုမျက်မှောက်၌ပင် ခရစ်တော် ကဲ့သို့ အသက်ရှင်ခြင်းဖြစ်သည်(ရောမ:၂၉-၃၀, ဂလာတီ:၁၉, ၁ပေး:၂)။ ယုံကြည်သူတိုင်းသည် ဧဝံဂေလီအဘို့လိုငှါဘုရား၏ သဏ္ဍာန်တော်ကို ဤလောက၌ ထင်ဟပ်ပေါ်လွင်စေတို့ဖြစ်သည်။

‘ချစ်တော်မူသော’ အသုံးအနှုံးသည် သဒ္ဒါဖွဲ့စည်းပုံအရ အခဏ်းငယ် ၄နှင့်၅ ၌လည်းအသုံးပြုနိုင်သည်။ သို့သော်ဖေဖက်ဩဝါဒစာအတွင်းအခြားနေရာများ၌ ဤအသုံးအနှုံးသည် လူက ဘုရားကိုချစ်ခြင်း၌ ရည်ညွှန်းအသုံးပြုထားသည်(၃:၁၇, ၄:၂,၁၅,၁၆)။

ဂ. ဖေဖက်၁၆ တွင် ‘ရှေ့မဆွကခွဲခန်းမှတ်သားတော်မူ၏’ အသုံးအနှုံး၌ ‘ရှေ့မဆွက’ နှင့် ‘မှတ်သား’ ကို ဂရိစကားလုံး၌ပေါင်းစပ်အသုံး ပြုထားသည်။ ဘုရားသခင်၏ကြိုတင်ပြင်ဆင်ထားသော ရွေးနှုတ်ခြင်းအစီအစဉ်ကိုရည်ညွှန်းသည် (လုကာ:၂၂, တမန်တော်:၂၃, ၄:၂၈, ၁၇:၃၁, ရောမ:၂၉-၃၀)။ ကြိုတင်ခွဲခန်းမှတ်သားခြင်းသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားအချက် အလက်များမှ တစ်ချက်ဖြစ်သည်။ သီဩလော်ဂျီပုံစံ သို့မဟုတ် ဆက်စပ်မှုရှိနေသော သမ္မာတရားအချက်အလက်များမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုခေါင်းစဉ် တခုတည်းပေါ်၌ သာဗဟိုပြုရပ်တည်ရန်လုံးဝမဟုတ်ပါ။ သမ္မာကျမ်းစာ၌ ဟိုဘက်ဒီဘက်လွန်ဆွဲသောအချက် အလက်များ၊ နှစ်မျိုးရည်ညွှန်းဖော်ပြချက်များ ရှိနေသောကြောင့်ဖြစ်သည်။ ဂိုဏ်းဂဏစွဲရပ်တည်မှု၌ တဖက်တည်းသို့သာစောင်းနှင်း၍ နှစ်မျိုးရည်ညွှန်းဖော်ဆောင်မှုများ၌ မိမိလိုရာသာဆွဲယူတတ်ကြသည်။ (ကြိုတင်ခွဲခန်းမှတ်သားခြင်းနှင့်လူ၏လွတ်လပ်စွာရွေးချယ်မှု၊ ကွယ်ကာမှုရှိသော ယုံကြည်သူအသက်တာနှင့်သမ္မာသတိရှိလျှက်လျှောက်လှမ်းမှု၊ ဗီအေပြစ်နှင့်ဒုစရိုက်အပြစ်၊ အပြစ်ကင်း ခြင်း နှင့် အပြစ်မလုပ်ခြင်း၊ သန့်ရှင်းခြင်းသူအဖြစ်သတ်မှတ်ခံရခြင်းနှင့်သန့်ရှင်းခြင်းသို့ဦးတည်သောအသက်တာ၊ ယုံကြည်ခြင်းနှင့်နာခံလိုက်လျှောက်မှု၊ယုံကြည်သူ၏လွတ်ခြင်းအခွင့်နှင့်ယုံကြည်သူ လိုက်လျှောက်ရမည့်အရာ၊ နေရာတိုင်း၌ ဘုရားရှိနေနိုင်ခြင်းနှင့် တနေရာ၌သာ ကိန်းဝပ် ခြင်း)။

ဘုရားသခင်၏ရွေးကောက်ခြင်းသည် လူကဆုံးဖြတ်လုပ်ဆောင်မည့်အရာကိုကြိုတင်၍သိမြင်ခြင်းအပေါ်အခြေခံခြင်းမဟုတ်ပဲ ကျေးဇူးတော်သက်သက်ကြောင့်သာလျှင်ဖြစ်သည်။ (အခဏ်းငယ်၉နှင့်၁၁) လူသားအားလုံးကိုကယ်တင်ချင်သောဘုရားဖြစ်သည်။ (Gnostic တို့ခံယူခဲ့သည့်အတိုင်းအချို့အထူး ပုဂ္ဂိုလ်များအတွက်သာ၊ ယခုခေတ်အစွန်းရောက် Calvinist တို့ခံယူသကဲ့ သို့မဟုတ်ပါ။) (ယေဇကောလ ၁၈:၂၁-၂၃,၃၂, ယောဘ:၁၆-၁၇, ၁တီ:၂:၄, ၄:၁၀, တီတု:၂:၁၁, ၂ပေ:၃) ဤကျမ်းချက် ၆,၇,၉ တို့၌ သီဩ လော်ဂျီ ဆိုင်ရာသော့ချက်ဖြစ်သော ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်ရသည်နည်းတူ ကြိုတင်ခွဲခန်းခြင်းကို ဘော်ပြသည့် ရောမ:၉-၁၁ ၌ လည်းဘုရားသခင်၏ ဂရုဏာတော်ကို ရည်ညွှန်းသည်။

ကျန်းလျက်ရှိသောလူသားမျိုးနွယ်အတွက် ဘုရားသခင်၏ကျေးဇူးတော်နှင့်ကရုဏာတော်မှတစ်ပါးအခြားမျှော်လင့်ရာမရှိပါ။ (ဟေရှုယ ၅၃:၆ နှင့်အခြား ဓမ္မဟောင်းကျမ်းချက်အချို့အား ကိုးကားထားသည့် ရောမ:၉-၁၈) ဤပထမပိုင်း သီဩလော်ဂျီဆိုင်ရာ အခဏ်း ကြီး များအားအနက်ပြန်ဆိုမှု၌ သဘောပေါက်ထားရန်ရှိသည်မှာ လူ၏ လုပ်ဆောင်ချက် အလျှင်းမပါရှိသော ကြိုတင်ခွဲခန်းမှတ်သားခြင်း (အခဏ်းကြီး၁) ကျေးဇူးတော် (အခဏ်းကြီး၂) နှင့် ဘုရားသခင်၏ ထာဝရကာလအတွက်ရွေးနှုတ်ခြင်းအကြံအစည်တော် (နက်နဲမှု ၂:၁၁-၃:၁၃)တို့ကိုနားလည်ထားရန်အရေးကြီးသည်။ မှားယွင်းသော

ဆရာအချို့၏သင်ကြားမှုဖြစ်သည်။ လူ၏ထိုက်တန်မှုနှင့်မာန်မာန ကိုတ ဘက်စောင်းနင်းဗဟိုပြုသော် သမ္မာတရား၌ ဟန်ချက်မညီနိုင်ပေ။

▣ ‘ပျက်ဆီးခြင်းသို့မရောက်’ အပြစ်ရှိခြင်းကြောင့် အချို့ပျက်ဆီးခြင်းသို့ရောက်ရမည်။ ၎င်းတို့၏ပျက်ဆီးခြင်း (amollumi) သည် ယေရှုခရစ်တော်အားမယုံကြည်ခြင်းနှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည်။ (၁၁:၂၅) ဘုရားကဤသို့ဖြစ်စေခြင်း သို့မဟုတ်ဘုရား၏ အလိုတော် လုံးဝမဟုတ်ပါ။ ၎င်းတို့၏မယုံကြည်ခြင်းကြောင့်သာဖြစ်သည်။ (ယေဇကျေလ၁၈:၂၃,၂၄, ၁တိ၂:၄, ၂ပေဒု:၉) အချို့ကဤ အသုံးအနှုန်းကိုတိုက်ရိုက်အနက်ပြန်၍ ဆိုးသွမ်းသူအား ဖျောက်ဖျက်၊ ပျက်ဆီးပစ်ခြင်းပျောက်ပျက်သွားခြင်း ဟု ဆိုရာ ဒံယေလ၁၂:၂ နှင့် မဿဲ၂၅:၄၆ တို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သာမန်ယုံကြည်သူအချို့က အရှေ့တိုင်း စာပေအရေးအသားတင်စားချက်ကို အနောက်တိုင်းဘာသာပြန်မှုပုံစံ (ရေးဟန်နှင့်အတွေးအခေါ်) သို့ ဇွတ်အတင်းပြန်ဆိုသည့် သာဓကတခုပင်ဖြစ်သည်။ ဤအသုံးအနှုန်းနှင့်ပတ် သက်သောဆွေးနွေးချက်ကို Robert B. Girdlestone ၏ *Synonyms of the Old Testament* မှ pp-275-277 ၌တွေ့ရသည်။ အထူးခေါင်းစဉ် “ပျက်ဆီးခြင်း” (appolummi) ၁၀:၁၀ ကိုရှု။

ယောဟန်၏နှစ်မျိုးရည်ညွှန်းသည် ရေးဟန်ကိုတဖန်တွေ့ရသည်။ (ပျက်ဆီးခြင်းနှင့်ထာဝရအသက်) ယေရှု၏ဟောကြားချက် များကို သီဩလော်ဂျီဆိုင်ရာတည်ဆောက်ခြင်းနှင့် ဝေါဟာရအသုံးတို့တွင် ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်အခြားခရစ်ဝင်ကျမ်းများ အကြားများစွာ ကွာခြားမှုရှိသည်။ (သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှု၊ မှုတ်သွင်းမှုအောက်၌) သခင်ယေရှုအကြောင်းကို ဧဝံဂေ လီဆိုင်ရာ ၌ လွတ်လပ်စွာပြင်ဆင်တင်ပြသော ခရစ်ဝင်ကျမ်းရေးသူတို့မှာ အံ့ဩစရာကောင်းလှသည်။

Gordon Fee နှင့် Douglas Stuart ၏ *How to read the Bible for all it's worth* pp 127-148 ကိုရှု

၃:၁၇ “လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ” လောကီသားတို့အားစီရင်ရန်မဟုတ်၊ ကယ်တင်ရန်ကြွလာတော်မူကြောင်း ရှင် ယောဟန်ခရစ်ဝင်ကျမ်း၌ အကြိမ်ကြိမ်တော်ပြသည်(၃:၁၇-၂၁, ၈:၁၅, ၁၂:၄၇)။ သို့သော်လည်း ဤခရစ်ဝင်ကျမ်း၌ပင် အခြားနေရာ များ၌ ယေရှုကြွလာခြင်းသည် စီရင်ဘို့ရန်ဖြစ်ကြောင်းတော်ပြပြန်သည်(၅:၂၂-၂၃,၂၇, ၉:၃၉၌ တော်ပြသည်နည်းတူ တမန်တော် ၁၀:၄၂, ၁၇:၃၁, ၂တိ၄:၁, ၁ပေဒု:၅)။

အောက်ပါ သီဩလော်ဂျီဆိုင်ရာအဆိုပြုချက် အချို့ရှိသည်။

- ၁. ဖန်ဆင်းခြင်းနှင့်ရွေးနှုတ်ခြင်းကိုပြုသကဲ့သို့ယေရှုသည် ရိုသေလေးမြတ်ထိုက်သူဖြစ်ကြောင်း ဘုရားသခင်က စီရင်ပိုင်ခွင့် ကိုပေးအပ်သည်(၅:၂၃)။
- ၂. သခင်ယေရှု ပထမအကြိမ်ကြွဆင်းလာခြင်းသည် စီရင်ဘို့ရန်မဟုတ်၊ကယ်တင်ဖို့ရန်ဖြစ် (၃:၁၇) သော်လည်း ငြင်းပယ် သောသူတို့သည် စီရင်ခြင်းကို မိမိတို့ဘာသာရွေးယူခြင်းသာဖြစ်သည်။
- ၃. ယေရှုသည် ဘုရင်တကာတို့၏ဘုရင်အဖြစ် စီရင်ဘို့ရန်ကြွလာမည်(၉:၃၉)။

၃:၁၈ ကယ်တင်ခြင်းသည် ယေရှုခရစ်အားဖြင့် အခမဲ့ဖြစ်ကြောင်းနှင့်စီရင်ခြင်းခံရသူကလည်း မိမိဘာသာရွေးချယ်ခံစားခြင်းဖြစ် ကြောင်းကို ဤကျမ်းပိုဒ်၌ ထပ်မံတော်ပြသည်။ မိမိတို့၏ ရွေးချယ်မှုအတိုင်းသာဖြစ်ရာ ယုံကြည်သူ၌စဉ်ဆက်မပြတ်အကျိုးခံစားခွင့်ရှိ သည်နည်းတူ မယုံကြည်သူ၌မူ မယုံကြည်ခြင်းကြောင့်စီရင်ခြင်းကိုခံကြရသည်။ အထူးခေါင်းစဉ် ၂:၂၃နှင့် ၉:၇ ကိုကြည့်ပါ။

၃:၁၉-၂၁ “လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်၊ အလင်းထက်မှောင်မိုက်ကိုသာရွံ့နှစ်သက်ကြ၏ ”

လူများစွာတို့က ဧဝံဂေလီကိုကြားသော်လည်း ငြင်းပယ်ကြသည်မှာ ၎င်းတို့၏စဉ်းစားတွေးခေါ်မှုသို့မဟုတ် ဓလေ့ထုံးတမ်းစဉ်လာများ ထက် အခြေခံအားဖြင့် ၎င်းတို့၏အကျင့်ကြောင့်ဖြစ်သည် (ယောဘ၂၄:၁၃)။ အလင်းဟုဆိုရာ၌ ယေရှုခရစ်တော် (၁:၉, ၈:၁၂, ၉:၅, ၁၂:၄၆) နှင့် ယေရှု၏သတင်းစကားဖြစ်သော ဘုရားသခင်၏မေတ္တာတော်၊ လူသားများ၏လိုအပ်ချက်၊ ခရစ်တော်၏ထောက်ပံ့ကျေးဇူး ပြုခြင်းနှင့်လိုအပ်သော လူ့ဘက်မှတုန့်ပြန်မှုတို့ကိုရည်ညွှန်းသည်။ ၁:၁-၁၈ မှ ရည်ရွယ်ချက်ကို တဖန်တော်ပြခြင်းဖြစ်သည်။

၃:၁၉ “အပြစ်စီရင်ခြင်းကိုခံရကြောင်းကား” စီရင်ခြင်းသည် ကယ်တင်ခြင်းကဲ့သို့ပင် ယခုမျက်မှောက်၌ပင် အကြီးဝင်ပြီဖြစ်၍ (၃:၁၉, ၉:၃၉) အနာဂါတ်၌ပြီးပြည့်စုံခြင်းသို့ရောက်မည်ဖြစ်သည်(၅:၂၇-၂၉, ၁၂:၃၁,၄၈)။ ယုံကြည်သူသည် နိုင်ငံတော်ထဲဧကန်အ မှန်ရောက်ရှိပြီးဖြစ်သလို ပြီးပြည့်စုံခြင်းသို့ ရောက်သောနိုင်ငံတော်ထဲသို့ဝင်စားဘို့ရန်လည်းရှိသေးသည်။ ခရစ်ယာန်အသက်တာဟူ သည် ဝမ်းမြောက်ခြင်းနှင့်ကြေကွဲရခြင်း၊ ရှုံးနိမ့်ခြင်းနောက်အောင်မြင်ခြင်း၊ ထာဝရကာလအာမခံချက်ရှိထားသော်လည်း နာခံလိုက် လျှောက်သည့်အသက်တာ ဒွန်တွဲလျက်ရှိနေပေသေးသည်။

၃:၂၁ ‘သမ္မာတရားကိုကျင့်သောသူမူကား’ အလင်းကို သခင်ယေရှုအားရည်ညွှန်း (၁၉,၂၀,၂၁) ကတည်းက သမ္မာတရား၏ အကျိုးရလဒ်ကလည်းကြီးမြတ်ပါသည်။ (Robert Hanna ၏ *A Grammatical Aid to the Greek New Testament* ကိုးကားချက် N.Turner ၏ *Grammatical Insights into the New Testament* မှ အနက်ဖွင့်ချက် “ the man who is a disciple of the Truth” (P.144))။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအနက်ဖွင့်ဆိုမှုတွင် သင်၌သာတာဝန်ရှိပါသည် ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းတရားထံ လျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာနှင့်ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ သမ္မာကျမ်းစာအနက်ဖွင့်ရန် အခရာကျပါသည်။

ဤဆွေးနွေးရန်မေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမံ ဖြစ်စေပါသည်။

- ၁။ “ ဒုတိယမွေးခြင်း” စကားစု၏အနက်ကို ဘော်ပြပါ။
- ၂။ အခန်းငယ် ၅၅ ‘ရေ’၏ အနက်ကို သင်မည်သို့ ယူဆသနည်း? အဘယ့်ကြောင့်နည်း?
- ၃။ “ယုံကြည်ခြင်း” (ကယ်တင်ခြင်းနှင့်ဆိုင်သော) ကို ရှင်းပြပါ။
- ၄။ ယောဇး၁၆ သည် လူသားတို့အားဘော်ပြသော ခမည်းတော်၏မေတ္တာလော? ခရစ်တော်၏မေတ္တာလော?
- ၅။ ယောဇး၁၆ အပေါ် Calvinism ၏ ရပ်တည်မှုကိုဘော်ပြပါ။
- ၆။ “ပျက်ဆီးခြင်း” အနက်သည် ပျောက်ပျက်ခြင်းလော?
- ၇။ “အလင်း” ကို အနက်ဖွင့်ပါ။

အခန်းငယ် ၂၂-၃၆ မှ ဆက်စပ်မှုများကို ထိုးထွင်းလေ့လာခြင်း

က. ရှင်ယောဟန် က ယေရှုခရစ်တော်၏ဘုရားဖြစ်ခြင်းကို ကျမ်း၏အစပြုရာမှစ၍ စကားလုံးအသုံးအနှုံးအားဖြင့်လည်းကောင်း၊ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အရာများအားဖြင့်လည်းကောင်း တင်ပြရာ ဤအခန်းကြီး၌လည်း ထိုလမ်းကြောင်းအတိုင်း ဆက်လက်ဘော်ပြသည်။

ခ. ဤကျမ်းကို ယောဟန်က ပထမရာစုနှစ်အဆုံးပိုင်း၌ရေးသားသည်ဖြစ်ရာ ရှိနှင့်ပြီးသား ခရစ်ဝင်ကျမ်းသုံးကျမ်းနှင့်ယှဉ်၍ မေးခွန်းများစွာထွက်ပေါ်လာခဲ့သည်။ ထိုအထဲမှတစ်ချက်မှာ ဗတ္တိဇံဆရာယောဟန်နှင့်ဆက်စပ်၍ အစောပိုင်းခံယူကွဲလွဲသည့် နောက်လိုက်များဖြစ်သည်(တမန်တော်၁၈:၂၄ ၁၉:၇)။ ဗတ္တိဇံဆရာယောဟန်ကမူ ၁၆-၈နှင့် ၁၉-၃၆ နှင့် ၃:၂၂-၃၆တွင် နာရေကိမြို့သား ယေရှုသည် ၎င်းထက်သာ၍ ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့်ထိုသူသည် ကြွလာမည့်မေရိယဖြစ်ကြောင်း အတည်ပြုခြင်းမှာ ထူးခြားချက်ဖြစ်သည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၃:၂၂-၂၄ ‘ထိုနောက်မှယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ကြွတော်မူလျှင် ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကိုပေးလေ၏။ ယောဟန်သည်လည်းရှာလိမ်မြို့နှင့်အနီးအနက်အရပ်၌ ရေများသောကြောင့် ဗတ္တိဇံကို ပေး၍နေသဖြင့် လူများတို့သည်လာ၍ဗတ္တိဇံကိုခံကြ၏။ ယောဟန်သည်ထောင်ထံသို့မရောက်သေး။’

၃:၂၂ ‘ယုဒပြည်၏ကျေးလက်သို့ကြွတော်မူလျှင်’ ယုဒနှင့်ဂါလိလဲနယ်၌ ခရစ်တော်၏ အမှုတော်မြတ်အစပြုခြင်းကိုကျန် ခရစ်ဝင်သုံးကျမ်း၌ ဘော်ပြထားခြင်းမရှိပေ။ ခရစ်ဝင်ကျမ်းများမှာ ခရစ်တော်၏ကိုယ်ရေးရာဇဝင်ဖြစ်စဉ်မှတ်တမ်းသက်သက် မဟုတ်ပါ။ (Gordon Fee နှင့် Douglas Stuart ၏ *How to read the Bible For All it's worth* . pp127-148)

▣ ‘တပည့်တော်တို့နှင့်တကွနေတော်မူ၍’ လူအုပ်ကြီးအား သခင်ယေရှုတရားဟောသော်လည်း တပည့်တော်များနှင့်မူအကျယ် တဝန်ဆွေးနွေးပြောဆိုသည်။ မိမိကိုယ်ကို အကုန်အစင်ဖွင့်ပြခြင်းဖြစ်သည်။ ဤလူနည်းစုနှင့်သခင်ယေရှု၏ ပတ်သက်မှုကိုအထူးဆွေး

နွေးတော်ပြသည့် Robert E. Coleman ၏ *The Master Plan of Evangelism* နှင့် *The Master Plan of Discipleship* ကိုကြည့်ပါ။

▣ ‘ဗတ္တိဇံကိုပေးလေ၏’ ၎င်း၌မူ ယေရှုကိုယ်တိုင် ဗတ္တိဇံမပေးပဲ တပည့်တော်များကသာ ပေးသည်ကိုတွေ့ရသည်။ ယေရှု၏ ဟောကြားချက်များမှာ ဗတ္တိဇံဆရာယောဟန်၏ ဟောကြားချက်များနှင့် ရှေးဦးစွာတူညီမှုရှိသည်ကို၎င်းတွေ့ရသည်။ ဓမ္မဟောင်းတော်ပြ ချက်ဖြစ်သော နောင်တခြင်းနှင့်အသက်တာပြင်ဆင်ခြင်းပင်ဖြစ်သည်။ ဤဗတ္တိဇံတို့သည် ယနေ့အသင်းတော်၌ကျင့်သုံးသော ဗတ္တိဇံ အနက်မျိုးမဟုတ်သော်လည်း နောင်တနှင့်စပ်ဆိုင်၍ ဝိညာဉ်ရေးရာပြန်လည်လက်ခံရရှိခြင်းကို ပုံဆောင်သည်။

၃:၂၃ - ‘ယောဟန်သည်လည်း ရှာလိမ်မြို့နှင့်အနီး အဲနန်အရပ်၌ ရေများသောကြောင့်ဗတ္တိဇံကိုပေး၍နေသဖြင့်’ ထိုအရပ်ဒေသ နှင့်စပ်ဆိုင်၍ တိကျစွာမသိရသေးပေ။

၁။ ယုဒပြည်စွန်း၊ ယော်ဒန်မြစ်တဘက်ဟုအချို့ယူဆသည်။

၂။ ရှမာရိနယ် အရှေ့မြောက်ဘက်ဟု အချို့ကယူဆသည်။

၃။ ရှေ့ခင်မြို့၏ အရှေ့ဘက် ဥမိုင်အကွာဟု အချို့ကယူဆသည်။

‘အဲနန်’ ၏အနက်မှာ စမ်းချောင်းဟုအဓိပ္ပါယ်ရရာ ယူဆချက် #၃ ကဖြစ်နိုင်ချေအများဆုံးဖြစ်သည်။ နေရာဒေသအတိအကျမသိသော် လည်း ယုဒနယ်၌ ယေရှုအမှုတော်ဆောင်နေစဉ်အတွင်း ယောဟန်မှာ မြောက်ဘက်မနီးမဝေး၌ရှိနေသည်။

၃:၂၄ ‘ယောဟန်သည်ထောင်ထဲသို့မရောက်သေး’ ဤဖြစ်စဉ် အကြောင်းကို အဘယ့်ကြောင့်ဤနေရာ၌ပေါင်းထည့်သည်ကို အတိ အကျမသိနိုင်ပေ။ အချို့ယူဆသည်မှာ ယောဟန်အနေဖြင့် ဖြစ်စဉ်ကိုတော်ပြရာ၌ အခြားခရစ်ဝင်ကျမ်းများနှင့် အချိန်ကိုက်ညီ၍ တော်ပြ လိုဟန်ရှိသည်ဟုဆိုသည်(မသံဝဌ:၁-၁၂, မာကုဖ:၁၄-၂၉)။ ခရစ်တော်သက်တော်စဉ်မှ နေ့ရက်အချိန်ကို သိမြင်စေသောအချက် လည်းဖြစ်ပေသည်။

ကျမ်းချက် ၃:၂၅-၃၀ ‘ထိုအခါယောဟန်၏တပည့်တို့သည်စင်ကြယ်ခြင်းကိုအကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်းရှိ ကြသဖြင့် ယောဟန်ထံသို့လာ၍ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍ ကိုယ်တော်သက်သေပေးသော သူသည်ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟုလျှောက်လျှင် ယောဟန်ကကောင်း ကင်ဘုံမှပေးတော်မမူလျှင် လူသည်အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည်ခရစ်တော်မဟုတ်၊ ခရစ်တော်ရှေ့၌စေလွှတ်သောသူ ဖြစ်သည်ဟု ငါဆိုသည်ကိုသင်တို့သည်ငါ၏သက်သေဖြစ်ကြ၏။ မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင် လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည်ထိုစကားသံကိုကြား သောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူငါ၏ဝမ်းမြောက်ခြင်းပြည့်စုံ၏။ ထိုသခင်သည်တိုးပွားခြင်းရှိရမည်။ ငါမူ ကားဆုတ်ယုတ်ခြင်းရှိရမည်။

၃:၂၅ ယောဟန်၏တပည့်များနှင့်ယုဒတဦးအကြား ဆွေးနွေးမှုအပိုင်းကိုတွေ့ရရာ ဤနေရာ၌ဆွေးနွေးခြင်းသည် “အချေအတင်ငြင်းခုံ ခြင်း” သို့မဟုတ် ‘ထိပ်တိုက်ရင်ဆိုင်ငြင်းခုံခြင်း’ အဖြစ်နားလည်ရသည်။ အချို့ဂရိကျမ်းဂန်များ၌ ‘ယုဒ’ဟု အများကိန်းကိုသုံးထား သည်။ ရှေးဂရိကျမ်းဂန်တို့၌ ကွဲပြားမှုများရှိနေသည်။ သို့သော် အနည်းသုံး (singular)သည် သုံးလေးသုံးထမရှိလှသော အရာဖြစ်ရာ (MSS P²⁵, N², A, B, L, W) မူရင်းဖြစ်နိုင်ချေပိုများသည်။ UBS⁴ အရ B အဆင့်ဖြစ်ရာ သေချာသလောက်ရှိနေသည်။ ရှေးကျမ်းတတ်များအနေဖြင့်ကျမ်းအသွားအလာချောမွေ့ပြေပြစ်ကာရံညီရန်ကိုပိုမိုဦးစားပေးခဲ့ကြသည်။ ယောဟန်၏တပည့်များအနေဖြင့် ဤ ငြင်းခုံမှု၌ အလွန်သွေးဆူကြသည်ကိုလည်း မှတ်သားတွယ်တွေ့ရသည်။

▣ NASB, NKJV, NRSV, NJB - ‘စင်ကြယ်စေခြင်းနှင့်စပ်ဆိုင်၍’

TEV - ‘ဆေးကြောခြင်းလုပ်ထုံး အကြောင်းအရာ’

ဤဆွေးနွေးငြင်းခုံမှုအပေါ်အခြေပြု၍ ယူဆချက်အချို့ရှိသည်။

၁. ယောဟန်၏တပည့်များအနေဖြင့် ၂:၆တွင် တော်ပြသည့်ယုဒတို့၏ ဆေးကြောခြင်းလုပ်ထုံးနှင့်၎င်းတို့ ဆက်စပ်မှု ရှိသည် နည်းတူယောဟန်၏ ဗတ္တိဇံနှင့်ယေရှု၏ဗတ္တိဇံအကြားဆက်စပ်မှုကို ဆွေးနွေးခဲ့ကြဟန်ရှိသည်။

၂. အချို့ယူဆသည်မှာ ယေရှု၏သွန်သင်ချက်၊ အသက်တာ၊ အမှုတော်မြတ်အားဖြင့် ယုဒဘာသာပြီးစီးခြင်းသို့ ရောက်ပြီဟု အောက်ပါ အချက်များအပေါ်အခြေပြု၍ ယုံကြည်သည်။

- က. ၂:၁-၁၂ ကာနုမြို့မင်္ဂလာဆောင်၊
- ခ. ၂:၁၃-၂၂ ဗိမာန်တော်စင်ကြယ်စေခြင်း၊
- ဂ. ၃:၁-၂၁ ယုဒအကြီးအကဲ နီကောဒင်နှင့်ဆွေးနွေးခြင်း၊
- ဃ. ၃:၂၂-၃၆ ယုဒတို့၏ဆေးကြောခြင်းနှင့် ဗတ္တိဇံဆရာယောဟန်နှင့်ယေရှုတို့၏ဆေးကြောခြင်း၊ အဓိကအားဖြင့်ဤ

ကျမ်းချက်သည် အထက်ပါအကြောင်းအရာအပေါ် အထူးမီးမောင်းထိုး ဆွေးနွေးတင်ပြလိုသည်မဟုတ်ပဲ ဗတ္တိဇံဆရာယောဟန်အတွက် ယေရှု၏ကြီးမြတ်ခြင်းကို သက်သေခံတို့နောက်တကြိမ် အခွင့်ရခြင်းသာဖြစ်သည်။

၃:၂၆ “ကိုယ်တော်သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျှက်နေ၏။ ထိုသူထံသို့လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်” ယောဟန်၏တပည့်တို့က အစောပိုင်း ယောဟန်သက်သေခံသော ဘုရားသခင်၏သိုးသငယ် အကြောင်းကို အမှတ်ရ ကြသည်(၁:၁၉-၃၆)။ ထို့အပြင် ယေရှု၏ကောင်းမြင်မှုအပေါ် အနည်းငယ်မနာလိုစိတ်ဖြစ်ကြောင်းထင်ထင်ရှားရှားတွေ့ရသည်။ သ ခင်ယေရှုအနေဖြင့်လည်း ဝိညာဉ်ရေးရာ၌ အနည်းငယ်မျှပင်အတိမ်းအစောင်းမခံသည်ကိုလည်း တွေ့ရသည်(၄:၁)။

၃:၂၇ “ကောင်းကင်ဘုံမှပေးတော်မမူလျှင် လူသည်အဘယ်အရာကိုမျှမခံနိုင်ရာ” တုနှိုင်း၍မရသော ဝိညာဉ်သဘောကို တည့် တည့်အတည်ပြုညွှန်းဆိုခြင်းဖြစ်သည်။ ယုံကြည်သူတို့ရရှိပိုင်ဆိုင်သမျှသည် ကျေးဇူးတော်ကြောင့်သာလျှင်ဖြစ်သည်။ သို့ရာတွင် ‘လူ’ နှင့် ‘အဘယ်အရာ’ ဟူသောအချက်များ၌ အခြားဖွင့်ဆိုမှုကိုလည်းတွေ့ရသည်။

၁။ အချို့ယူဆသည်မှာ ‘လူ’ ဟူသောအချက်သည် ယုံကြည်သူကိုရည်ညွှန်း၍ ‘အဘယ်အရာ’ မှာ ကယ်တင်ခြင်းအတွက်ခရစ် တော်ထံသို့လာခြင်းဟု ဆိုသည်။ (ဘုရားကသာအစပြု၍ လူ့ဘက်ကတုန့်ပြန်ခြင်းသာပြုနိုင်သည်(ယောဖီး၄၄,၆၅)။

၂။ အချို့ကလည်း ‘လူ’ ဟူသောနေရာ၌ ယေရှုဖြစ်၍ ‘အဘယ်အရာ’ မှာ ယုံကြည်သူဟုဆိုပြန်သည်(ယောဖီး၃၉, ၁၀:၂၉, ၁၇:၂ ၉, ၁၁, ၂၄)။

ဤမတူညီသောရှုထောင့်နှစ်ချက်လုံး၌ “ပေးတော်မူခြင်း” အားဖြင့် ယုံကြည်သူတစ်ဦးချင်းစီကရသော ကယ်တင်ခြင်း၊ သို့မဟုတ်ထို ယုံ ကြည်သူများသည် ယေရှုအား ဘုရားသခင်အပေးတော်မူသော အရာဖြစ်ကြောင်းနားလည်ရသည်(၁၇:၂)။

၃:၂၈ ‘ငါသည်ခရစ်တော်မဟုတ်’ ဗတ္တိဇံဆရာယောဟန်က ၁:၂၀၌ ဆိုခဲ့ပြီးသည်အတိုင်း ၎င်းသည်မေရှိယမဟုတ်၊ ရှေ့ပြေးသာဖြစ် ကြောင်း ထပ်မံအတည်ပြုသည်။ ဤအချက်သည် မာလခိဒုး၁, ၄:၅-၆နှင့် ဟေရှုယုဒဝင်ပေါင်းစပ်၍ သွယ်ဝိုက်ညွှန်းဆိုချက်ဖြစ်သည် (ယော၁:၂၃) အထူးခေါင်းစဉ် ‘မေရှိယ’ ၁:၂၀နှင့်၄:၂၅ ကိုရှု။

၃:၂၉ ‘မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏’ ဓမ္မဟောင်း၌ ဘုရားသခင်နှင့်ဣသရေလလူမျိုး အကြား ဆက်ဆံမှုကိုဘော်ပြတင်စားချက်များကို အခြေပြုခြင်းပင်ဖြစ်သည်(ဟေရှုယုဒ၄:၅, ၆:၂၄,၅ ယေရမိ၂:၂, ၃:၂၀, ယေဇကျေ လ၁၆:၈,၂၃:၄, ဟောရှေ့၂၁)။ ပေါလုကလည်း ဧဖက်၅:၂၂တွင် အသုံးပြုထားသည်။ ယနေ့ယုံကြည်သူတို့၏လက်ထပ်ထိမ်းမြားခြင်း လုပ်ထုံးသည် ပဋိညာဉ်ဆိုင်ရာတော်စပ်မှုတစ်ခုကို ဘော်ပြရာ အကောင်းဆုံးဥပမာပင်ဖြစ်သည်။

▣ **‘ထိုနည်းတူငါ၏ဝမ်းမြောက်ခြင်းပြည့်စုံ၏’** ယှဉ်ပြိုင်သောစိတ်ထားရှိမည့်အစား ၎င်း၏အနေအထားကိုသိမှတ်ဝန်ခံခြင်း နှင့်အတူ ယေရှုအတွက်ဝမ်းမြောက်သည်ကိုထင်ထင်ရှားရှား တွေ့ရသည်။

၃:၃၀ ‘ထိုသခင်သည်တိုးပွားခြင်းရှိရမည်။ ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်’ “ရမည်” (dei) အသုံးအနှုန်း၌ထူးခြားမှုရှိသည်။ ၃: ၁၄ နှင့် ၄:၄ တွင် အသုံးပြုခဲ့ပြီးဖြစ်သည်။ ယောဟန်အနေဖြင့် မိမိသည်ကြီးမြတ်သူ၏ရှေ့ပြေးအဖြစ် သဘောပေါက်၍ သာ၍ကြီးမြတ် စုံလင်သော ယေရှု၏အမှုတော်မြတ်ကို အတည်ပြုခြင်းပေတည်း။

ကျမ်းချက် ၃:၃၁-၃၆ အထက်မှလာသောသူသည် အလုံးစုံတို့၏အထွဋ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်စပ်၍ မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွဋ်ဖြစ်တော်မူ၏။ မြင်သမျှကြားသမျှ တို့ကိုလည်းသက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ။ သက်သေခံတော်မူချက်ကိုခံယူသောသူသည် ကား ဘုရားသခင်သည်သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။ ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏ စကားတော်ကိုပြောဆိုတတ်၏။ ထိုသူအားဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏။ ခမည်းတော်သည်လည်း သားတော်ကိုချစ်တော်မူ၍ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့အပ်ပေးတော်မူပြီ။ သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။

၃:၃၁-၃၆ ဤကျမ်းပိုဒ်နှင့်စပ်လျဉ်း၍ ကျမ်းအနက်ဖွင့်သူတို့အကြား အချေအတင်ဆွေးနွေးမှုများစွာရှိသည်။

၁။ ဗတိဇံဆရာယောဟန်၏ ဆက်လက်အတည်ပြုသော နှုတ်ထွက်စကား၊

၂။ သခင်ယေရှု မိန့်ဆိုသောစကား (၃:၁၁-၁၂)

၃။ တမန်တော်ရှင်ယောဟန်၊

အခင်းငယ် ၁၆-၂၁ သို့ ဤကျမ်းချက်က ပြန်လည်ဦးတည်ဘော်ပြသည်။

၃:၃၁ “အထက်မှလာသောသူ” မေရှိယနှင့်စပ်ဆိုင်သောဝိသေသ နှစ်ချက်ဖြစ်သော ရှေ့မဆွကတည်ရှိခြင်းနှင့်ဘုရားဖြစ်ခြင်း (၃:၃၁) နှင့် လူ့ဇာတိခံယူခြင်းနှင့် ဘုရားသခင်စေခိုင်းချက် (၃:၃၄) ကို အထူးပြုထားသည်။ ဤ “အထက်အရပ်” အသုံးအနှုံးသည် ဒုတိယမွေးခြင်း၊ သို့မဟုတ်၊ အထက်အရပ်မှမွေးခြင်း အသုံးအနှုံး၌ သုံးထားသည်။

အထက်အရပ်နှင့်အောက်အရပ်တည်းဟူသော ဘုရားသခင်ကိန်းဝပ်ရာနယ်ပယ်နှင့်လူတို့နေရာ မြေကြီးနယ်ပါယ်၊ နှစ်မျိုးကို ရည်ညွှန်းသော ယောဟန်၏ရေးသားဟန်တစ်ခုဖြစ်သည်။ Dead sea scroll မှရရှိသော အနာဂတ္တိဆိုင်ရာ ရည်ညွှန်းမှုနှင့်ကွဲပြားမှုရှိသည်။ Gnostic အယူဝါဒမှ ဝိညာဉ်အရာနှင့်ဇာတိအရာမျိုးလည်းမဟုတ်ပေ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဖန်ဆင်းကတည်းက လူ့ခန္ဓာသည် ဆိုးယုတ် ညစ်ညူးသည့်အရာမဟုတ်ပေ။

☐ “အလုံးစုံတို့၏အထွဋ်” ဤကျမ်းပိုဒ်၏ပထမအပိုင်းက ယေရှု၏ဘုရားဖြစ်ခြင်းနှင့် ရှေ့မဆွကပင်တည်ရှိခြင်း၊ ကောင်းကင်မှဆင်းသက်လာသူဖြစ်ကြောင်းဖော်ပြသည်။ ၁:၁-၁၈၊ ၃:၁၁-၁၂ ဒုတိယပိုင်းက ယေရှုသည်ဘုရားသခင်ဖန်ဆင်းတော်မူရာအရာခပ်သိမ်း၏အထွဋ်ရှိကြောင်း အခိုင်အမာအတည်ပြုသည်။ မူလဂရိကျမ်း၌ “အလုံးစုံ”ကို ပုလ္လိင်နှင့် နပုလ္လိင် မည်သည့်သဒ္ဒါအသုံးအနှုံးမှန်းအတိအကျမသိရ၍ လူသားအားလုံးကိုရည်ညွှန်းသလော၊ သို့မဟုတ် သက်ရှိသက်မဲ့အားလုံးကိုရည်ညွှန်းသလော မသိရပေ။ ဒုတိယအကြိမ် ဘော်ပြချက် “အလုံးစုံတို့၏အထွဋ်” သည် အချို့ဂရိကျမ်းများ၌ပျောက်နေသည်။ UBS⁴ ဖြင့်လည်း ဤပါဝင်မှုကိုမဆုံးဖြတ်နိုင်ပေ။ သို့သော် ကျမ်းကိုသုံးသပ်ချက်အရ ထည့်သွင်းလျှင်ပို၍ ဆီလျော်မှုရှိသည်ကိုတွေ့ရသည်။ (နောက်ဆက်တွဲ နှစ်ကိုရှု)

- ☐ NASB - ‘မြေကြီးမှဖြစ်သောသူသည် မြေကြီးမှဖြစ်သောကြောင့် မြေကြီးအရာကိုပြောတတ်၏’
- NRJV - ‘မြေကြီးမှဖြစ်သောသူသည် မြေကြီးဆန်သောကြောင့် မြေကြီးအရာကိုပြောတတ်၏’
- NRSV - ‘မြေကြီးမှဖြစ်သောသူတဦးသည် မြေကြီးနှင့်ဆိုင်သောကြောင့် မြေကြီးနှင့်ဆိုင်သောအရာများသာပြောတတ်၏’
- TEV - ‘မြေကြီးမှဖြစ်လာသူသည် မြေကြီးနှင့်ဆိုင်၍ မြေကြီးအရာနှင့်ပတ်သက်၍ပြောတတ်၏’
- NJV - ‘မြေကြီးမှဖြစ်သောသူသည် မိမိကိုယ်ကို မြေကြီးဆန်စေ၍ မြေကြီးနည်းလမ်းအတိုင်းပြောတတ်၏’

မကောင်းသည့်ရှုထောင့်မှ ယောဟန်တင်ပြခြင်းမဟုတ်ပါ။ ဤမြေကြီးအသုံးအနှုံး (ဧဇ၊ ၁၂:၃၂၊ ၁၇:၄၊ ၁ယောရှုး၊ ၈၊ ဗျာဒိတ်ကျမ်း၌ ၇၆ကြိမ်) သည် မကောင်းသည့်ရှုထောင့်မှ ယောဟန်မကြာခဏဖော်ပြသော ‘လောက’ အသုံးအနှုံး (Kosmos) နှင့်မတူပါ။ လူသားများ သည် မြေကြီးနှင့်စပ်ဆိုင်သောအရာကိုသာ သိ၍ထိုအရာကိုသာပြောတတ်သော်လည်း ယေရှုမှာမူ ကောင်းကင်နှင့်စပ်ဆိုင်သော အရာကို သိ၍ ထိုအရာကိုပြောခြင်းဖြစ်ကြောင်းကိုရိုးရှင်းစွာ အတည်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် ယေရှု၏သက်သေခံချက်သည် မြေကြီးနှင့်စပ် ဆိုင်သော မည်သည့်ပရောဖက် သို့မဟုတ် တရားဟောဆရာထက် များစွာ သာလွန်ကြီးမြတ်ကြောင်းညွှန်းဆိုသည်(ဟေဗြဲ:၁-၄)။

၃:၃၂ ‘မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏’ ကြိယာအသုံးအနှုံးစာကြောင်းဖြစ်ရာ (၁) မြင်ခဲ့ပြီးသမျှ (၂) ကြားခဲ့ပြီးသမျှ (၃) သက်သေခံနေသည်ဟု နားလည်ရသည်။ ယေရှုသည် ဘုရားသခင်၏အဆုံးစွန်သော ဖွင့်ပြချက်ဖြစ်ရာ (၁ကောစေး၆၊ ကောလောသံသး၁၃-၂၀၊ ဟေဗြဲး၂-၃) (၁) ခမည်းတော်ဘုရားနှင့်အကျွမ်းဝင်ခြင်းနှင့် (၂) ကိုယ်တော်တိုင်ဘုရားဖြစ်ခြင်းကို ထုတ်တော်သက်သေခံတော်မူ၏။

☐ ‘ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ’ အရှေ့တိုင်းသားတို့၏ ပိုပိုသာသာ သုံးနှုံးတတ်သော ဘော်ပြချက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အခဏ်းငယ် ၂၃-၂၆၅ လူအများ ကိုယ်တော်ထံလာရောက်ကြသည်ကိုတွေ့ရသည်။ ယုဒဘာသာတခုလုံးရည်ညွှန်းဟန်ရှိရာ (၃:၁၁) တိုက်ရိုက်အနက်ပြန်ရန်မဟုတ်ပါ။

၃:၃၃ ‘သက်သေခံတော်မူချက်ကို ခံယူသော’ ကယ်တင်ခြင်းအလိုငှါ ဘုရားသခင်ကိုယုံကြည်ခြင်းသည် စတင်ဆုံးဖြတ်ချက်ချရုံမျှသာမဟုတ်ပဲ တပည့်တော်အသက်တာ အစပြုခြင်းလည်းဖြစ်သည်။ ဤခံယူခြင်းအတွက် လိုအပ်သော အတည်ပြုခြင်းကို ၁:၁၂နှင့် ၃:၁၆-၁၈၅ ဘော်ပြပြီးဖြစ်သည်။ သက်သေခံတော်မူချက်ကိုခံယူခြင်းနှင့် (၃:၃)ထိုခံယူချက်အတိုင်း ဆက်လက်လျှောက်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်ကိုသတိပြုပါ။ ခံယူခြင်းအသုံးအနှုံးသည် ယုံကြည်ခြင်းအသုံးအနှုံးကဲ့သို့ပင် ဓမ္မသစ်ကျမ်း၌ နှစ်မျိုးအဓိပ္ပာယ်နားလည်စေသည်။

- ၁။ ခရစ်တော်ကိုလက်ခံခြင်းနှင့်ခရစ်တော်၌လျှောက်လှမ်းခြင်း၊
- ၂။ သမ္မာတရားကိုလက်ခံခြင်းနှင့် ဧဝံဂေလိ၌တည်ဆောက်ပါဝင်ခြင်း၊ (ယုဒ ၃,၂၀)

☐ ‘သူသည်ကား’ လောကီသားအားလုံးနှင့်သက်ဆိုင်သော ဘုရားသခင်၏ အကန့်အသတ်မဲ့မေတ္တာတော်ကိုဖော်ပြသည်။ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် ချိတ်ဆက်မိရန် မည်သည့်အဆီးအတားမျှမရှိ သည်ဖြစ်ရာ နောင်တရခြင်းနှင့်ယုံကြည်ခြင်းသာလိုအပ်ပါသည်(မာကုဒ်၁၅, တမန်တော်၂၀:၂၁) အားလုံးကိုတံခါးဖွင့်ကမ်းလှမ်းလျှက်ရှိသည်။ (၁:၁၂, ၃:၁၆-၁၈, ၄:၄၂, ၁တိ၂:၄, တိတု၂:၁၁, ၂ပေဒုး၉, ၁ယော၂:၁, ၄:၁၄)။

- ☐ **NASB** - ဘုရားသခင်သည်မှန်ကန်သည်ဟုတံဆိပ်ခတ်၏
- NKJV,NRSV** - ဘုရားသခင်သည်မှန်ကန်သည်ဟုသက်သေခံ၏
- TEV** - ဘုရားသခင်သည် သစ္စာတရားနှင့်ပြည့်စုံကြောင်းအတည်ပြု၏
- NJB** - ဘုရားသခင်သည် မှန်ကန်သည်ဟုအစစ်ခံ၏

ယုံကြည်သူက ခရစ်တော်အားယုံကြည်သောအခါ ဘုရားသခင်၏သတင်းစကားဖြစ်သော ၎င်း၏အခြေအနေ၊ လောကအခြေအနေ၊ လူသားမျိုးနွယ်၏အခြေအနေနှင့်တပါးတည်းသောသားတော်ကိုမှန်ကန်ကြောင်း အတည်ပြုခြင်းပင်ဖြစ်သည်(ရောမ၃:၄)။ ဤအချက်သည် ယောဟန်၏ထပ်မံဘော်ပြချက်ဖြစ်သည်(၃:၃၃, ၇:၂၈, ၈:၂၆, ၁၇:၃, ၁ယော၅:၂၀)။ ယေရှုသည်ဘုရားသခင်၏စစ်မှန်သော အဖြစ်တော်ကို အဆုံးစွန်ဖွင့်ပြသည်ဖြစ်ရာ သစ္စာစောင့်သောအရှင်ဖြစ်သည်။ (၃:၇,၁၄, ၁၉:၁၁) ကြိယာအသုံးအနှုံး “တံဆိပ်ခတ်ခြင်း” ကို အောက်ပါအတိုင်းတွေ့ရသည်။

အထူးခေါင်းစဉ် တံဆိပ်ခတ်ခြင်း

တံဆိပ်ခတ်ခြင်း လုပ်ထုံးသည် ရှေးဟောင်းကျင့်သုံးမှုတစ်ခုဖြစ်သည်။

၁။ သစ္စာစောင့်ခြင်း (ယော ၃:၃၃)

၂။ ပိုင်ဆိုင်ခြင်း (ယော ၆:၂၇, ၂တိ ၂:၁၉, ဗျာဒိတ် ၇:၂-၃)

၃။ လုံခြုံမှု သို့မဟုတ် အကွယ်အကာ (ကမ္ဘာဦး ၄:၁၅, မသဲ ၁၇:၆၆, ရောမ ၁၅:၂၈, ၂ကော ၁:၂၂, ဧဖက် ၁:၁၃, ၄:၃၀)

၄။ ဘုရားသခင်၏ဂတိတော်လက်ဆောင်မွန် မှန်ကန်ကြောင်း လက္ခဏာသက်သေ (ရောမ၄:၁၁၊ ၁ကော၉:၂) တံဆိပ်ခတ်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏လူဖြစ်ကြောင်း သက်သေဖြစ်ရာ ဘုရား၏အမျက်ဒေါသမှ လွတ်ကင်းစေဘို့ဖြစ်သည်။ စာတန်၏တံဆိပ်ခတ်ခြင်း ခံရသူမှာလည်း ဘုရား၏ အမျက်ဒေါသ အောက်၌ ရှိနေသည်။ ဗျာဒိတ်ကျမ်း၌ “ဘေးဒဏ်ကြီးကာလ” (thlipsis) ဟူသည် ဘုရားသခင်၏ အမျက်ဒေါသ (orgē သို့မဟုတ် (thumos) သည် မယုံကြည်သူတို့ အပေါ် သွန်းလောင်းစဉ် မယုံကြည်သူတို့ ယုံကြည်သူတို့အား အစဉ်ညှင်းပန်းနေခဲ့ရာမှ နောင်တရ၍ ယုံကြည်ခြင်းဖြင့် ခရစ်တော် ထံဦးလှည့်လာရန် အချိန်ကာလ ဖြစ်သည်။ ဤရည်ရွယ်ချက်ရှိသော စီရင်ခြင်းကို တရားဟောရာ၂၇-၂၈ ပဋိညာဉ်ဆိုင်ရာ ကျိန်ခြင်းနှင့်ကောင်းကြီး ဌာတွေ့ရသည်။

အသက်ရှင်သောဘုရားဟူသောအသုံးအနှုံးကို ယေဟောဝါဘုရားအားရည်ညွှန်းရာ၌အသုံးပြုလေ့ရှိသည်(ထွက်မြောက်ရာ ၃:၁၄, ဆာလံ၄၂:၂, ၈၄:၂, မသဲ၁၆:၁၆)။ ဤအသုံးအနှုံးနှင့် စပ်ဆိုင်၍ သမ္မာကျမ်းစာ၌ ကျိန်ဆိုခြင်း ကိုပြုတိုင်း “ထာဝရ ဘုရားအသက်ရှင်သည်အတိုင်း” ဟုသုံးနှုံးလေ့ရှိသည်။

၃:၃၄ ‘ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကိုပြောဆိုတတ်၏’ □နှစ်ချက်ယှဉ်တွဲဘော်ပြသော ဤကျမ်းချက်အရ ယေရှု၏အခွင့်အာဏာသည် ဘုရားသခင်ထံမှဖြစ်ကြောင်းရည်ညွှန်းသည်။

၁။ ဘုရားသခင်စေလွှတ်တော်မူ၍

၂။ ဝိညာဉ်တော်နှင့်ပြည့်ဝသည်။

▣ **‘ထိုသူကားဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏’** ဤဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို နှစ်မျိုးနှစ်ဖုံနားလည်နိုင်သည်။ (၁) ယေရှုကယုံကြည်သူများအားဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကိုပေးသည်(၄:၁၀-၁၄, ၇:၃၇-၃၉)။

(၂) ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းဟု ဆိုရာ၌ ဘုရားသခင်၏လက်ဆောင်မွန် မေရှိယကိုရည်ညွှန်းသည် (: ၃၅)။

ရဗ္ဗိအသုံးအနှုံးဖြစ်သော ဤ “အတိုင်းအရှည်” စကားလုံးကို ပရောဖက်တို့အားဘုရားသခင်၏နှိုးဆော်ဖွင့်ပြခြင်းအသုံးအနှုံး၌သုံးသည်။ အဘယ်ပရောဖက်မှ အတိုင်းအရှည်မဲ့ ဝိညာဉ်တော်ပြည့်ဝခြင်းမရှိနိုင်ဟု ရဗ္ဗိတို့က ဖြည့်စွက်တင်ပြလေ့ရှိသည်။ ထို့ကြောင့် ယေရှုသည် ထိုပရောဖက် အပေါင်းထက်သာလွန်ကြီးမြတ်ခြင်းရှိ၍ (ဟောဗြာ:၁-၂) ဘုရားသခင်၏စုံလင်သောဖွင့်ပြခြင်းဖြစ်ကြောင်းနားလည်ရသည်။

၃:၃၅ ‘ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍’ ဤအတည်ပြုခြင်းကို ၅:၂၀နှင့် ၁၇:၂၃-၂၆တို့တွင်လည်းတွေ့ရသည်။ ဘုရားသခင်နှင့်ယုံကြည်သူတို့အကြားရှိနေသည့် တော်စပ်မှုမိတ်သဟာယ ကို မေရှိယအပေါ်ထားရှိသည့်ဘုရားသခင်၏မေတ္တာတော် အပေါ် တည်ဆောက်ထားကြောင်းနားလည်ရသည်(ဟောဗြာ:၂, ၃:၅-၆, ၅:၈, ၇:၂၈)။လောကသားများအနေဖြင့် အဘယ့်ကြောင့်ယေရှုကို မေရှိယဖြစ်ကြောင်း ယုံကြည်အပ်သည်ကို အောက်ပါအချက်များ၌တွေ့ရသည်။

၁။ ယေရှုသည်အထက်အရပ်မှဖြစ်၍ အလုံးစုံတို့၏ အထက်၌ရှိသောကြောင့် (:၃၁)

၂။ ရွေးနှုတ်ကယ်တင်ခြင်း အတွက် ဘုရားသခင်စေလွှတ်သောသူဖြစ်သောကြောင့် (:၃၄)

၃။ ဘုရားသခင်က ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို အစဉ်ပေးထားသောကြောင့် (:၃၄)

၄။ ဘုရားသခင် ချစ်တော်မူသောသူဖြစ်သောကြောင့် (:၃၅)

၅။ ဘုရားသခင်က သားတော်ကိုအလုံးစုံအပ်နှင်းသောကြောင့် (:၃၅)

ဂရိအသုံးအနှုံးဖြစ်သော “မေတ္တာ”၌ လူသားများအကြားတဦးနှင့်တဦးထားရှိတတ်သော မေတ္တာတို့နှင့်မတူကွဲပြားချက်များရှိနေသည်။ Agapaō နှင့် phileō ကို စကားလုံးထပ်၍ သုံးထားသည်။ သားအပေါ်ထားသည့်ဘခင်မေတ္တာကိုရည်ညွှန်းရာ၌ နှစ်မျိုးလုံးကိုသုံးနှုံးသည်။

၁။ ၃:၃၅, ၁၇:၂၃,၂၄,၂၆ Agapaō
၂။ ၅:၂၀ phileō

၂၁:၁၅-၁၇ မှ သခင်ယေရှုနှင့်ပေတရု အပြန်အလှန်ပြောဆိုသုံးနှုံးချက်တို့နှင့်ဆက်စပ်မှုရှိသည်ကို ထင်ရှားစွာတွေ့ရသည်။

☐ ‘ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့အပ်ပေးတော်မူပြီ’ အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်တခုခုကို တဦးတယောက်အားလွှဲပြောင်းပေးခြင်း၌ သုံးနှုံးလေ့ရှိသည့် ဟေဗြဲအသုံးအနှုံးတခုဖြစ်သည်(၁၀:၂၈, ၁၃:၃, တမန်တော်၄:၂၈, ၁၃:၁၁)။ စိတ်ဝင်စားဘွယ်ကောင်းသောအသုံးအနှုံးဖြစ်ပြီး ၎င်းနှင့်နှိုင်းယှဉ်ဘော်ပြချက်များလည်းရှိသည်(ယော၁၇:၂, မသံ၁၁:၂၇, ၂၈:၁၈, ဧဖက် ၁:၂၀-၂၂, ကောလောသဲ၂:၁၀, ၁ပေ၃:၂၂)။

၃:၃၆

☐NASB - ‘သားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။ သို့သော် သားတော်ကို မနာခံသောသူမူကား အသက်ကိုမတွေ့ရ’

▪ NKJV -‘သားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။ သားတော်ကိုမယုံကြည်သောသူမူကား အသက်ကိုတွေ့ရမည်မဟုတ်’

☐NRSV -‘သားတော်ကိုယုံကြည်သောမည်သူမဆို ထာဝရအသက်ကိုရ၏။ သားတော်ကို မနာခံသောမည်သူမဆို အသက်ကိုမတွေ့ရ’

TEV - ‘သားတော်ကိုယုံကြည်သောမည်သူမဆို ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောမည်သူမဆို အသက်ကိုရမည်မဟုတ်’

NJB - ‘သားတော်ကို ယုံကြည်သောမည်သူမဆို ထာဝရအသက်ကိုရ၏။ သို့သော်ယုံကြည်ရန်ငြင်းဆန်သောမည်သူမဆို မည်သည့်အခါမျှအသက်ကိုတွေ့ရမည်မဟုတ်’

လုပ်ဆောင်ချက်ရှိသည့် ပစ္စုပ္ပန်အခြေအနေကိုပြသော သဒ္ဒါအသုံးအနှုံးဖြစ်ရာ ဆက်လက်ရှိနေဆဲ လုပ်ဆောင်မှုဖြစ်သည်။ ယုံကြည် သည်ဟုဆိုရာ၌ မည်မျှပင်စိတ်နှူးညွတ်၍ သို့မဟုတ် စိတ်နှလုံးတို့ထိ၍ အခိုက်အတန့်မျှ ဆုံးဖြတ်ချက်ခြင်းမျိုးထက် များစွာပိုသည်(မသံ၁၃:၂၀)။ယေရှုကိုမသိကျွမ်းဝင်ခမည်းတော်ကိုအလျှင်းမသိနိုင်ကြောင်းအတည်ပြုချက်လည်းဖြစ်သည်(ယော၁၂:၄၄-၅၀ နှင့် ၁ယော၅:၁၀)။ ကယ်တင်ခြင်းဟူသည် သားတော်ယေရှုနှင့်ထာဝရကာလတော်စပ်မှုမှ ဖြစ်တည်သော အရာဖြစ်သည် (၁၀:၁-၁၈, ၁၄:၆)။

ပစ္စုပ္ပန်ကာလပြ သဒ္ဒါဖွဲ့စည်းပုံက ဆက်လက်ဖြစ်တည်လုပ်ဆောင်မှုကိုပြရုံသက်သက်မဟုတ်ပဲ မျက်မှောက်၌ပင်အမှန်တကယ်ရှိနေပြီဖြစ်သော ကယ်တင်ခြင်းကို ဘော်ပြသည်။ လုံးဝစုံလင်သောအဖြစ်သို့ မရောက်သေးစေကာမူ ယုံကြည်သူအသက်တာ၌ ဧကန်အမှန်တည်ရှိနေပြီဖြစ်သည်။ “ဖြစ်နှင့်ပြီးခြင်း” နှင့် “မဖြစ်သေး” သောခေတ်ကာလပြသည့်နှစ်မျိုးရည်ညွှန်းချက်ဖြစ်သည်(အထူးခေါင်းစဉ် ဤအချိန်ကာလနှင့်လာမည့်အချိန်ကာလ ၁ယော၂:၁၇ကိုရှု)။ အထူးခေါင်းစဉ် ကယ်တင်ခြင်းအတွက် ကြိုယာအသုံးအနှုံး ၉:၇ ကိုလည်းရှု။

ဤကျမ်းချက်မှ ‘ယုံကြည်ခြင်း’ နှင့် ‘နာခံခြင်း’ ၏ကွာခြားမှုသည်လည်း စိတ်ဝင်စားဘွယ်ဖြစ်သည်။ ဧဝံဂေလိဟူသည်ပုဂ္ဂိုလ်တော်မြတ်ကိုရရှိခြင်းနှင့် သမ္မာတရားကိုလက်ခံခြင်းမျှသာမဟုတ်ပါ။ ထိုပုဂ္ဂိုလ်တော်မြတ်နှင့်ထိုသမ္မာတရားနှင့်အသက်ရှင်ခြင်းကို ဗဟိုပြုရည်ညွှန်းမှုရှိနေသည်(လုကာ၆:၄၆, ဧဖက်၂:၈-၁၀)။

☐ ‘ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်သည်တည်နေသည်’ ☐အမျက်တော် (orgē) အသုံးအနှုံးကို ဗျာဒိတ်ကျမ်း၌ ငါးကြိမ်ဘော်ပြခြင်းမှ လွဲ၍ ဤခရစ်ဝင်ကျမ်း၌ ဤတကြိမ်သာတွေ့ရသည်။ “စီရင်ခြင်း” အသုံးအနှုံးနှင့် ဆက်စပ်မှုရှိသည်။ ပစ္စုပ္ပန်၌ ပင်ဖြစ်တည်ဆဲပြုကို ရည်ညွှန်းသော သဒ္ဒါအသုံးဖြစ်သည်။ ယုံကြည်ခြင်းနာခံခြင်းနှင့် အမျက်တော်သည်ပစ္စုပ္ပန်၌ပင်အကြီးဝင်လျှက်ရှိပြီး အနာဂါတ်၌ပြည့်စုံခြင်းသို့ရောက်မည်ဖြစ်သည်။ ၎င်းသည် “တည်ရှိခြင်း” နှင့် “မပြည့်စုံသောအသက်တာ” နိုင်ငံတော်အကြား လွဲ

ဆွဲမှုနှင့် အလားသဏ္ဍာန်တူသည်။ ဘုရားသခင်၏အမျက်တော်နှင့်စပ်လျဉ်း၍ သမ္မာကျမ်း၌ အပြည့်အစုံ ဘော်ပြသည်မှာ ရောမဒေသ ၃:၂၀ တွင်ဖြစ်သည်။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအနက်ဖွင့်ဆိုရာ၌ သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းတရားထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာနှင့်ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ သမ္မာကျမ်းစာအနက်ဖွင့်ရန် အခရာကျပါသည်။

ဤဆွေးနွေးရန်မေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါမည်။

- ၁။ ဗတိဇိဆရာယောဟန်၏သတင်းစကားကဲ့သို့သော သခင်ယေရှု၏အစောပိုင်းသွန်သင်ချက်မှာ မည်သို့နည်း?
- ၂။ ထို ဗတိဇိ နှင့် ယနေ့အသင်းတော်၏ ဗတိဇိတူညီသလော?
- ၃။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏အဖွင့်အခန်းကြီးများ၌ အဘယ့်ကြောင့် ဗတိဇိဆရာယောဟန်၏ သတင်းစကားကို အထူးအလေးပေးဘော်ပြသနည်း?
- ၄။ ဗတိဇိဆရာယောဟန်နှင့်ယေရှုအကြား ဆက်နွယ်မှုကိုဘော်ပြရာ၌သုံးနှုံးသော ကျမ်းရေးသူယောဟန်၏ ကွာခြားချက်အမျိုးအစားနှင့် အကြိမ်အရေအတွက်အားဘော်ပြပါ။
- ၅။ ၃၃ မှ ‘လက်ခံခြင်း’ နှင့် ၃၆ မှ ‘ယုံကြည်ခြင်း’ အသုံးအနှုံးဆက်စပ်မှုသည်မည်သို့နည်း? ၃၆မှ ‘မနာခံခြင်း’ အသုံးအနှုံးဆက်စပ်မှုကိုဆွေးနွေးတင်ပြပါ။
- ၆။ ယေရှုကို ကယ်တင်ခြင်းအတွက် တခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်း အကြောင်းရင်းတို့အားဘော်ပြပါ။
- ၇။ ၃၆ မှ “အမျက်တော်” အသုံးအနှုံးသည် ပစ္စုပ္ပန်ကာလနှင့်ဆက်နွယ်ကြောင်း ရှင်းပြပါ။

အခန်းကြီးလေး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော အသုံးအနှုံးပြယော:

UBS ⁴	NKJV	NRSV	TEV	NJB
ယေရှုနှင့်မာရီအမျိုးသမီး	ရှမာရီအမျိုးသမီး သူမ၏ မေရှိယအားဆုံ တွေ့ခြင်း	ယေရှုနှင့်ရှမာရီလူမျိုးများ	ယေရှုနှင့်ရှမာရီလူမျိုးများ	ရှမာရီလူမျိုးများအကြား ယေရှု
၄:၁-၆	၄:၁-၂၆	၄:၁-၆	၄:၁-၄ ၄:၅-၆	၄:၁-၁၀
၄:၇-၁၅		၄:၇-၁၅	၄:၇-၈ ၄:၉ ၄:၁၀ ၄:၁၁-၁၂ ၄:၁၃-၁၄	၄:၁၁-၁၄
၄:၁၆-၂၆		၄:၁၆-၂၆	၄:၁၅ ၄:၁၆	၄:၁၅-၂၄

			၄:၁၇က ၄:၁၇ခ-၁၈ ၄:၁၉-၂၀ ၄:၂၁-၂၄ ၄:၂၅ ၄:၂၆	၄:၂၅-၂၆
၄:၂၇-၃၀	စပါးခင်းဝင်းဝင်း ၄:၂၇-၃၈	၄:၂၇-၃၀	၄:၂၇ ၄:၂၈-၃၀	၄:၂၇-၃၀
၄:၃၁-၃၈		၄:၃၁-၃၈	၄:၃၁ ၄:၃၂ ၄:၃၃ ၄:၃၄-၃၈	၄:၃၁-၃၈
	ဤလောက၏ကယ် တင်ရှင်			
၄:၃၉-၄၂	၄:၃၉-၄၂	၄:၃၉-၄၂	၄:၃၉-၄၀ ၄:၄၁-၄၂	၄:၃၉-၄၂
အမတ်တယောက် ၏သားအားအနာ ရောဂါငြိမ်းခြင်း	ဂါလိလဲနယ်မှကြိုဆို မှု ၄:၄၃-၄၅ အမတ်တယောက်၏ သားအားအနာရော ဂါငြိမ်းခြင်းစေခြင်း	ယေရှုနှင့်တပါးအမျိုး သားများ ၄:၄၃-၄၅	အမတ်တယောက်၏သား အားသခင်ယေရှုရောဂါ ငြိမ်းခြင်း ၄:၄၃-၄၅	ဂါလိလဲနယ်၌သခင် ယေရှု ၄:၄၃-၄၅ အရာရှိတယောက်၏ သားအားအနာရော ဂါငြိမ်းစေခြင်း ၄:၄၆-၅၃
၄:၄၆-၅၄	၄:၄၆-၅၄	၄:၄၆-၅၄	၄:၄၆-၄၈ ၄:၄၉ ၄:၅၀-၅၁ ၄:၅၂-၅၃ ၄:၅၄	၄:၄၆-၅၃ ၄:၅၄

အခန်းငယ် ၁-၅၄ ကို ကဏ္ဍခွဲတင်ပြခြင်း၊

- က. ရည်ရွယ်ချက်ရှိရှိတည်ဆောက်တင်ပြမှုကို အခန်းကြီး ၃ နှင့် ၄ ၌တွေ့ရသည်။
 - ၁။ ဘာသာရေးသမားကြီး (နိကောဒင်) နှင့် ဖယ်ကျဉ်ခံရသူ (ရှမာရိအမျိုးသမီး)
 - ၂။ ယုဒဘာသာအခြေခံယေရှုလင် (ရှေးရိုးစွဲ) နှင့် ယုဒဘာသာဝင်ရှမာရိလူမျိုး (အယူအဆကွဲ)
- ခ. သခင်ယေရှု၏ ပုဂ္ဂိုလ်အမှန်ဖြစ်ခြင်းနှင့် လုပ်ဆောင်ချက်အမှန်ဖြစ်ခြင်းကို အောက်ပါအချက်များဖြင့်တိုး၍သိစေသည်။
 - ၁။ ရှမာရိအမျိုးသမီးနှင့်စကားအပြန်အလှန်ပြောဆိုခြင်း (၁-၂၆)
 - ၂။ တပည့်တော်များနှင့်ပြောဆိုခြင်း (၂၇-၃၈)
 - ၃။ ရွာသားများ၏ သက်သေခံချက် (၃၉-၄၂)
 - ၄။ ဂါလိလဲလူတို့၏လက်ခံခြင်း (၄၃-၄၅)
 - ၅။ သခင်ယေရှု၏အနာငြိမ်းခြင်း နိမိတ်လက္ခဏာ (၄၆-၅၄)

စကားလုံးနှင့် စကားစုအလိုက် လေ့လာခြင်း

ကျမ်းချက် ၄:၁-၆ ယေရှုသည် ကိုယ်တိုင် ဗတ္တိဇံကို ပေးတော်မမူ။ တပည့်တော်တို့ သာလျှင် ပေးကြသော်လည်း ယေရှုသည် ယောဟန်ထက်သာ၍ များသောသူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူသောအခါ ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင် ရှုမာရိပြည် အလယ်၌ ရှောက်သွားရ ၏။ ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေကွက်နှင့်အနီး ရှုမာရိနယ် ရှုခါအမည်ရှိသောမြို့သို့ ရောက်တော်မူ၏ ထိုအရပ်၌ ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန် သည် ခြောက်နာရီအချိန်ဖြစ်၏။

၄:၁ “သခင်ဘုရား” ယောဟန်က စာကြောင်းတကြောင်းတည်း၌ပင် ‘သခင်ဘုရား’ နှင့် ‘ယေရှု’ ကို ခွဲသုံးသော်လည်း ပုဂ္ဂိုလ်တစ်ဦး တည်းကိုသာ ရည်ညွှန်းသုံးနှုံးထားသည်။ အချို့ဂရိကျမ်းဂန်တို့၌ အခဏ်ကြီး၌ပင် ယေရှုကိုနှစ်ကြိမ်သုံးထားသည်။ (Aleph, D, NRSV, NJB, REB) သို့သော် သခင်ဘုရားကို MSS P^{66,75} A, B, C, L (NASB, NKJV) ၌တွေ့ရသည်။

သခင်ဘုရားအသုံးအနှုံးအတွက် UBS⁴ ၌ ယေရှုဟုသုံး၍ ‘C’ အဆင့်ကိုပေးထားပြန်သည်။

☐ ‘ဖါရိရှဲ’ ၁:၂၄ မှ အထူးခေါင်းစဉ်ကိုရှု။

☐ “ယေရှုသည် ယောဟန်ထက်သာ၍ များသောသူတို့ကို တပည့်တော်ဖြစ်စေ၍ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီ”

သခင်ယေရှု၏နောက်လိုက် တပည့်တော်များနှင့် ဗတ္တိဇံဆရာယောဟန်တပည့်များအကြား ဖါရိရှဲတို့၏ သွေးထိုးတင်းမာစေမှုကြောင့် ဤအရပ်ဒေသကို ယေရှုစွန့်ခွာဟန်ရှိသည်။ အခြားခရစ်ဝင်ကျမ်းများကမူ ဗတ္တိဇံဆရာယောဟန်အား ဟေရုဒ်အန္တီပ က ဖမ်းဆီးချုပ် နှောင်မှုကြောင့်ဟုဆိုသည် (မသဲ၄:၁၂, မာကု၁:၁၄, လုကာ၃:၂၀)။

☐ ‘ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကိုပေးတော်မမူ’ ဗတ္တိဇံပေးခြင်းလုပ်ထုံးကိုအရေးမထားခြင်းမဟုတ်ပဲ (မသဲ၂၈:၁၉, တမန် တော်၂:၃၈, ၈:၁၂, ၁၆:၃၃, ၂၂:၁၆) ဝါကြားမှုကိုရှေ့တန်းတင်တတ်သောလူ့သဘာဝကို သိထားသောကြောင့်ဖြစ်သည်။ (ယေရှု၏ဗတ္တိ ဇံကိုကျွန်ုပ်ခံရသည်၊ ပေါလု၏ဗတ္တိဇံကိုကျွန်ုပ်ခံရသည် .. ဟူ၍ ၁ကော၁:၁၇) အစောပိုင်း၌ သခင်ယေရှုကိုယ်တော်တိုင် ဗတ္တိဇံပေး သော်လည်း (၃:၂၂) နောက်ပိုင်းမပေးတော့ချေ။ ယောဟန်က ဖာရိရှဲတို့၏မှားယွင်းသည့် ဘော်ပြချက်ကို ပြင်ဆင်ချေပခြင်းဖြစ်သည်။

၄:၃ ‘ယုဒပြည်မှထွက်သွား၍ ဂါလိလဲပြည်သို့ တဖန်ကြွတော်မူစဉ်တွင်’ သခင်ယေရှု၏ရေမြေအရွှေ့အပြောင်းလှုပ်ရှားမှုကို မှတ် တမ်းပြုရာတချက်ဖြစ်သည်။

၄:၄ ‘ရှုမာရိပြည်အလယ်၌ ရှောက်သွားရ၏’ “ရ၏” ဟူသော ဂရိကြိယာ dei ကို အကြိမ်ကြိမ်အသုံးပြုထားသည်(၃:၇,၁၄,၃၀)။ ဤအချက်ကိုသာမန်အားဖြင့် ပြုရမည့်အရာ၊ မလုပ်မဖြစ်လိုအပ်ချက်တို့၌ သုံးနှုံးလေ့ရှိသည်။ သခင်ယေရှုကိုယ်တော်တိုင်ရည်ရွယ်ရွေး ချယ်သောလမ်းကြောင်းဖြစ်သည်။ အတိုဆုံးလမ်းကြောင်းဖြစ်ရာ Josephus ၏ ဘော်ပြချက်အရ ဂါလိလဲနယ်မှယုဒလူတို့သုံးလေ့ရှိ သောလမ်းကြောင်းဖြစ်သည်။ သို့သော်လည်း ယုဒနယ်မှ ယုဒလူတို့ကမူ ရှုမာရိလူတို့အား မုန်းတီးမှုကြောင့်၎င်း တို့ နယ်မြေကိုမဖြတ် သန်းခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူမျိုးအားဖြင့် ယုဒလူမစစ် (သွေးနှော) သည်နည်းတူ ကိုးကွယ်မှု၌လည်း မစစ်မှန်ဟု မြင်၍ဖြစ်သည်။

အထူးခေါင်းစဉ် “လူမျိုးခွဲခြားရေးဝါဒ”

- I. နိဒါန်း
- က. ကျန်းသောလူသားမျိုးနွယ် အဖွဲ့အစည်းအသီးသီး၌ တလောကလုံး အတိုင်းအတာအားဖြင့် ဖြစ်သည့်အရာဖြစ်သည်။ အခြားသူများကိုဆန့်ကျင်လျက် မိမိ ဖါသာချီးမြှောက်သော လူ၏ အတ္တဆန်မှုဖြစ်သည်။ ဤဝါဒ၌ အမျိုးသားရေးဝါဒ(လူမျိုးရေးဝါဒ) သည်ရှေးကတည်းကပင် ဖြစ်ခဲ့သည် သာမက မျက်မှောက် ခေတ် ကာလ၌လည်း အသွင်အပြင်တခု အဖြစ် ရှိနေဆဲ ဖြစ်သည်။
 - ခ. အမျိုးသားရေးဝါဒသည် ကမ္ဘာဦး၁၁၌ အစပြု၍ နောက်သားသုံးယောက်မှသည် တိုးပွားများပြား၍ လူမျိုးစုများဖြစ် လာခြင်း၏ အစပြုသည့် အချက်ဖြစ်သည်။ (ကမ္ဘာဦး ၁၀) သို့သော် လည်း လူအားလုံး၏မူလ ဖြစ်တည်ရာ အရင်း အမြစ်သည်တခုတည်းသာဖြစ်ကြောင်းသမ္မာကျမ်းစာကညွှန်ပြလျက်ရှိသည်(ကမ္ဘာဦး၁-၃, တမန်တော်၁၇:၂၄-၂၆)။ ဂ. လူမျိုးစွဲဟူသည် အစွဲများစွာအနက်မှ အစွဲတခုဖြစ်သည်။ အချို့အစွဲများအနေဖြင့် (၁) ပညာရေးဆိုင်ရာ မျက်နှာသာပေးခြင်း (၂) စီးပွားရေးအရ မောက်မာခြင်း (၃) ဘာသာရေးဖြင့် အမြင် ကျဉ်းမြောင်းခြင်း (၄) တယူသန် နိုင်ငံရေး

၄။ ယောဂ္ဂ ၉-၂၃ လူတမျိုးနှင့်တမျိုး အစေကျွန်ခံရန် အထောက် အထားအဖြစ် ယူကြသည်။ သို့သော် ဤကျမ်းစာ ပါ 'ဂိဗောင်မြို့သား' တို့မှာ အကယ်စင်စစ် ယုဒလူမျိုးတို့နှင့်မျိုးရိုး အတူတူပင်ဖြစ်သည်။

၅။ ဧဇရ ၉-၁၀ နှင့် နေဟမိ ၁၃ လူမျိုးရေး ခွဲခြားမှု၌ ဤ ကျမ်းချက်များကို အသုံးပြုကြပြန်သည်။ ဤ ဘော်ပြပါ ထိမ်းမြားခြင်း အမှုကို ဆီးတား သည်မှာ လူမျိုးရေး ကြောင့် မဟုတ်ပဲ ကိုးကွယ်ရာ ခြားနားမှုကြောင့် သာ လျှင် ဖြစ် သည်။

ခ. ဓမ္မသစ်

၁. ခရစ်ဝင်ကျမ်းများ၊

က. သခင်ယေရှုအသုံးပြုသော သာဓကအချို့အားဖြင့် ယုဒလူမျိုးနှင့်ရှုမာရီလူမျိုးအကြားရှိနေသော မုန်းတီးမှုလူမျိုး ရေးချည်နှောင်မှုသည် မသင့်လျော်သော အရာဖြစ်ကြောင်းနားလည်စေသည်။

(၁) ကောင်းသောရှုမာရီဥပမာ (လုကာ၁၀:၂၅-၃၇)

(၂) ရှုမာရီအမျိုးသမီး (ယော၄)

(၃) ကျေးဇူးသိတတ်သောနူနာစွဲသူ (လုကာ၁၇:၁၁-၁၉)

ခ. ခရစ်ဝင်ကျမ်းများသည် လူသားအားလုံးအတွက်ဖြစ်သည်။

(၁) ယော၃:၁၆

(၂) လုကာ၂၄:၄၆-၄၇

(၃) ဟေဗြဲ၂:၉

(၄) ဗျာဒိတ်၁၄:၆

ဂ. လူသားတိုင်းပါဝင်မည့် နိုင်ငံတော်

(၁) လုကာ၁၃:၂၉

(၂) ဗျာဒိတ်၅

၂. တမန်တော်ဝတ္ထု

က) တမန်တော်၁၀က တလောကလုံးနှင့် သက်ဆိုင်သော ဘုရား၏မေတ္တာနှင့် တလောကလုံး နှင့်ဆိုင်သော ဧဝံဂေလိ သတင်းစကားကိုဘော်ပြသည်။

ခ) ပေတရအနေဖြင့် တမန်တော်၁၁ က တင် လုပ်ဆောင်ခဲ့ သည့်အရာနှင့်စပ်လျဉ်း၍

III. နိဂုံး

က. လူမျိုးရေးခွဲခြားခြင်း၊ သို့မဟုတ် အခြား မည်သို့သောအစွဲမျိုးမဆို ဘုရား သားသမီး အသက်တာ၌ မလျော်ကန်မအပ်စပ် သောအရာဖြစ်သည်။ Henlee Barnette က ၁၉၆၄ ခုနှစ် New Mexico ရှိ Glorieta ၌ ဝေငှချက်များ “လူမျိုးရေး ခွဲခြားခြင်းသည် လက်ခံနိုင်ဘွယ်ရာ မရှိသည့်ဝါဒဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာနှင့် မညီညွတ်ရုံမက ခရစ်ယာန်တစ်ဦးမပီသခြင်း လည်းဖြစ်သည်” ဟုဆိုသည်။

ခ. နေရာတိုင်း၌ရှိနေသာ ဤပြဿနာများအလယ်၌ ခရစ်ယာန်တို့အတွက် ခရစ်တော်ကဲ့သို့ သောမေတ္တာ ခွင့်လွှတ်ခြင်း၊ နှင့် နှမ်းပါး နိမ့်ကျ သူများ အား စာနာ နားလည် ပေးခြင်း ၊ တို့ကို ဘော်ဆောင်ရန် အခွင့် အရေး တရပ်လည်း ဖြစ်သည်။ ယုံကြည်သူ တဦး၌ ထို လူမျိုး ခွဲခြားခြင်းရှိနေမှုသည် ၎င်း၏ မရင့်ကျက်ခြင်းကို ဘော်ပြနေသည်နည်းတူ ထိုယုံကြည်သူ၏ယုံကြည်ခြင်း၊ တည်ကြည်ခိုင်ခန့်ခြင်း နှင့်ဝိညာဉ်ရေးရာကြီးထွားခြင်းတို့၌အဟန့်အတားဖြစ်သည့် အရာကို အခွင့်ပေး နေခြင်းလည်းဖြစ်သည်။ ထိုမျှမက ပျောက်ဆုံး ဝိညာဉ်များ အား ခရစ်တော်ထံ ဆောင်ကျဉ်းခြင်း အရာ၌ လည်း များစွာ အဟန့်အတား ဖြစ်စေသောအရာဖြစ်သည်။

ဂ. ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း?

“တစ်ဦးချင်းအနေအထား”

- ♦ ဤလူမျိုးရေးနှင့်စပ်ဆိုင်သော ပြဿနာဖြေရှင်းခြင်း၌ မိမိ၌လည်း တာဝန်ရှိကြောင်း သိမှတ်လက်ခံပါ။
- ♦ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော် ခံယူခြင်းနှင့် အခြားလူမျိုးကွဲများနှင့် မိတ်သဟာယ ဖွဲ့ခြင်းများအားဖြင့် လူမျိုးရေး အစွဲများကို သင့်အသက်တာထဲမှ ကြိုးစား၍ရှင်းထုတ်ပါ။
- ♦ လူမျိုးရေးနှင့်ပတ်သက်သောသင့်ရပ်တည်ချက်ကို ဘော်ပြဝန်ခံပါ။ အထူးသဖြင့် ထိုမုန်းတီးမှု ရှိနေဆဲလူတွေအကြား ဘော်ပြရပ်တည်ပါ။

“မိသားစု၌”

- ♦ သိမှတ်ပါ ခရစ်ယာန်အသက်တာကြီးထွားခြင်းအလိုငှါ မိဘနှင့်သားသမီးအကြား နေ့စဉ် ပြောဆိုခြင်း တို့၌ အစဉ်ကြားစေ လျှက် အိမ်ပြင်၌ပါ တိုးတက်မှုဖြစ်လာအောင် လုပ်ဆောင်ပါ။
- ♦ အခြားလူမျိုးခြားများအပေါ်ဆက်ဆံပုံကို မိဘများကိုယ်တိုင်က သားသမီးများရှေ့၌ ပုံသက်သေပြပါ။
- ♦ အခြားလူမျိုး မိသားစုများနှင့် မိတ်သဟာယဖွဲ့နိုင်ရန်အလိုငှါ အခွင့်အလမ်းရှာပါ။

“အသင်းတော်၌”

- ♦ သမ္မာတရားကို ဟောကြား၊သင်ကြားခြင်း၌ ဤလူမျိုးရေးနှင့် ဆိုင်သောအရာကို လူ့အဖွဲ့အစည်း တရပ်လုံးအတွက် အသင်းတော်၌တာဝန်ရှိကြောင်း နှိုးဆော်သွေးဆောင်ပါ။
- ♦ ဝတ်ပြုခြင်းမိတ်သဟာယ ဖွဲ့ခြင်းနှင့် အစီအစဉ်တိုင်းတွင် အားလုံးပါဝင်နိုင်ရန်တံခါးဖွင့်ပါ။ ကနဦး တစ်သင်းတော်နှင့်ပင် လူမျိုးရေးကွဲခြားမှုများကို ဖယ်ထုတ်ပါ။ (ဖေဖော်ဝါရီ ၂၀၁၁ ခုနှစ်၊ ဝေဖန်ခြင်း၊ ပြင်ဆင်ရေး)

▣ “**ရှုမာရိပြည်အလယ်၌**” ရှုမာရိလူမျိုးနှင့်ယုဒလူမျိုးအကြားရှိနေသည့် မုန်းတီးခြင်းကို အစပြန်ကောက်သော် ဘီစီရှစ်ရာစုမှ အစပြုရပါမည်။ ၇၂၂ဘီစီတွင် လူမျိုးတော် ဆယ်မျိုးပါဝင်သော မြောက်ပိုင်းဣသရေလပြည်၏မြို့တော် ရှုမာရိမြို့ကို အာရှုရိတို့ သိမ်းယူပြီး မေဒိပြည်သို့နှင့်ထုတ်ခံရသည် (၄ရာာ၇း၆)။ အချို့ဖမ်းဆီးခံရသူတို့မှာမူ ပါလက်စတိုင်းဒေသမြောက်ပိုင်း၌ ပြန်လည်အခြေချ၍ (၄ရာ ၁၇း၂၄) နှစ်များအတွင်း နတ်ဘုရားကို နတ်ဘုရားကိုးကွယ်သူတပါးအမျိုးသားများနှင့် ဇာတ်မတူပေါင်းဘော်ရာမှ ဖြစ်လာသော ဤလူမျိုးကို ယုဒတို့က သွေးနှော (ကပြား) သူများနှင့် အယူမှားသူများ အဖြစ်မှတ်ယူသည်(ဧရေ ၄း၁-၄)။

၄း၅ ‘**ယာကုပ်သည်မိမိသား ယောသပ်အားပေးသောမြေကွက်နှင့်အနီး၊ရှုမာရိနယ်ရှုခါအမည်ရှိသောမြို့သို့ရောက်တော်မူ၏**’ (ကမ္ဘာဦး၃၃း၁၈,၁၉။ ယောရှု၂၄း၃၂) ဓမ္မသစ်၌ မဘော်ပြသော်လည်း ရှုခါမြို့သည် ရှေ့ခင်မြို့ဖြစ်မည်ဟု အများကယူဆကြသည်။

၄း၆ ‘**ထိုအရပ်၌ယာကုပ်၏ရေတွင်းရှိ၏**’ ပေ၁၀၀ခန့်နက်သည့် ရေလှောင်ကန်ဖြစ်သည်။ စီးနေသောရေမဟုတ်ပဲမိုးရေကို သိုမှီးထားသောရေဖြစ်သည်။ ဓမ္မဟောင်း၌ မဘော်ပြဖူးသော်လည်း အမည်နာမကိုသုံးနှုံးသည်ကိုကြည့်ခြင်းဖြင့် ကြည်ညိုထိုက်သူတဦး၏အမည်ကား မပျောက်ပျက်အောင်ထိန်းသိမ်းသည့် ဓလေ့တခုအဖြစ်နားလည်ရသည်။

▣ ‘**ယေရှုသည်ခရီးသွား၍ ပင်ပန်းသောကြောင့်**’ ယေရှု၏လူသားသဘာဝကိုရှင်းလင်းစွာမြင်ရသော်လည်း (လုကာ၂း၅၂) လူသားများအပေါ် မေတ္တာပြခြင်း၌မူ မည်သည့်အခါမျှ ခြေကုန်လက်ပန်းမကျပါ။

▣ **NASB, NKJV, JB** “**ထိုအချိန်သည်ခြောက်နာရီအချိန်ဖြစ်၏**”
NRSV, TEV “**ထိုအချိန်သည် မွန်းတည့်အချိန်ဖြစ်၏**”

ဤခရစ်ဝင်ကျမ်း၌ မည်သည့်စံတော်ချိန်ကို ရှင်ယောဟန်အသုံးပြုသည်ကို များစွာအချေအတင်ဆွေးနွေးစရာဖြစ်စေသည်။ အချို့နေရာများတွင် ယုဒစံတော်ချိန်နှင့် အချို့နေရာများတွင် ရောမစံတော်ချိန်ကို ရည်ညွှန်းအသုံးပြုဟန်ရှိသည်။ ယုဒစံတော်ချိန်အရ နေ့တနေ့

တာကို နံနက်ဖန်နာရီ၌ စတင်ရေတွက် (ရောမစံတော်ချိန်က မွန်းတည့်တွင်ရေတွက်) ရာ ယေရှုရေတွင်းသို့ ရောက်ချိန်သည် အပူဆုံး မွန်းတည့်အချိန်ဖြစ်သည်။

ကျမ်းချက် ၄:၇-၁၄ “ရှုမာရီမိန်းမတယောက်သည် ရေခပ်ခြင်းငှါလာ၍ ယေရှုကငါသောက်ဖို့ ရေပေးပါဟု ထိုမိန်းမအားမိန့်တော်မူ၏။ အကြောင်းမူကားတပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့ သွားကြသည်အခိုက် ဖြစ်သတည်း။ ထို မိန်းမကလည်း သင်သည်ယုဒလူဖြစ်လျက်ပင် ရှုမာရီမိန်းမဖြစ်သော အကျွန်ုပ်ကိုအဘယ့်ကြောင့်သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား ယုဒလူတို့သည် ရှုမာရီလူတို့နှင့်ပေါင်းဘော်ခြင်းမရှိ။ ယေရှုကလည်း ဘုရားသခင်ကျေးဇူးတော်ကိုငှင်း၊ ငါသောက်ဘို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုငှင်း၊ သင်သည်သိလျှင် ထိုသူကို တောင်း လိမ့်မည်။ ထိုသူသည်လည်း အသက်ရေကိုပေးလိမ့်မည်ဟု ပြန်၍မိန့်တော်မူသော် မိန်းမကသခင်၌ရေခပ်စရာမရှိ ရေတွင်း လည်းနက်သည်ဖြစ်၍ အသက်ရေကိုအဘယ်သို့ရပါမည်နည်း။ ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အားပေး၏။ သူကိုယ်တိုင်မှစ၍ သားသမီးတိရစ္ဆာန်များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည်ထိုသူထက် ကြီးမြတ်သလော ဟုဆို၏။ ယေရှုကလည်း ဤရေကိုသောက်သောသူသည် နောက်တဖန်ရေငတ်ဦးမည်။ ငါပေးသောရေကို သောက်သောသူမူ ကား ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ထားဝရအသက်ရှင်ခြင်းအလိုငှါ ထွက် သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

၄:၇ “ရှုမာရီမိန်းမတယောက်သည်ရေခပ်ခြင်းငှါလာ၍” ဤအမျိုးသမီးသည် အတော်အတန်လှမ်းသောရေတွင်းသို့ သာမန်ရေခပ်ချိန်မဟုတ်ပဲ တဦးတည်းရေလာခပ်ပုံရသည်။ အကြောင်းမှာ ရွာထဲ၌ သူမ၏လူမှုဆက်ဆံရေးအနေအထား တခုကြောင့်ဖြစ်နိုင်သည်။

• ‘ငါသောက်ဘို့ရေပေးပါ’ အလျင်စလို သုံးနှုံးသော အသုံးအနှုံးဖြစ်သည်။

၄:၈ ‘ဤအပိုဒ်အားဖြင့် သခင်ယေရှုသည် အသိုင်းအဝိုင်းမှ ဖယ်ကျဉ်းခံရသူအမျိုးသမီးနှင့် နှစ်ဦးတည်းသောစကား အပြန်အလှန်ပြောကြောင်းဘော်ပြသည်။ အခြားအကြောင်းအရာတခုကို ကြားညှပ်ဘော်ပြတတ်သော ယောဟန်၏ရေးဟန်ဖြစ်သည်။

၄:၉ ‘သင်သည်ယုဒလူဖြစ်လျက်ပင် ရှုမာရီမိန်းမဖြစ်သော အကျွန်ုပ်ကို အဘယ့်ကြောင့်သောက်ဖို့တောင်းသနည်း’ ယုဒလူတို့က ရှုမာရီလူတို့နှင့် ရေပုံးတပုံးတည်း၌ ရေအတူတူသောက်ခြင်းကိုပင် တားမြစ်ရှောင်ကျဉ်ကြသည်။ (ဝတ်ပြုရာ ၁၅ပေါ်အခြေပြုသည့်ယုဒလုပ်ထုံး) သခင်ယေရှုက အောက်ပါကျင့်သုံးမှုအဆိုးအတားနှစ်ခုကို လျစ်လျူရှုထားသည်။ (၁) ရှုမာရီလူမျိုးတဦးကိုစကားပြောသည် (၂) လူမြင်ကွင်းတွင် အမျိုးသမီးတယောက်ကိုစကားပြောသည်။

▣ ‘ယုဒလူတို့သည်ရှုမာရီလူတို့နှင့်ပေါင်းဘော်ခြင်းမရှိ’ ဤ ကြားညှပ်ဘော်ပြချက် (NASB, NRSV) သည် ယောဟန်၏ပေါင်းစပ်ထည့်သွင်းရှင်းပြသည့်ရေးဟန်ဖြစ်ပြီး MSS N နှင့် D တွင်မတွေ့ရပဲ P^{65,66,75,76}, N¹, A, B, C, L တွင်တွေ့ရသည်။ UBS⁴ က A အဆင့်သတ်မှတ်ထားသည်။

၄:၁၀ “လျှင်” ဘော်ပြချက်နှင့်ဆန့်ကျင်ဘက်ဖြစ်သည့်သဒ္ဒါအသုံးအနှုံးဖြစ်သည်။ ဘော်ပြချက်တခု၌ မှားယွင်းကြောင်းအထူးရည်ညွှန်းလျှင် အဆုံးသတ်၌လည်း မှားယွင်းကြောင်းဖြင့် အဆုံးသတ်လေ့ရှိသည်။ (Contrary to fact) ကျေးဇူးတော် (Gift) ကိုဤခရစ် ဝင်ကျမ်း၌ ဤတကြိမ်သာတွေ့ရသည်။ ဤနေရာ၌ ယေရှုသည် ထာဝရအသက်ကိုပေးသော ဘုရားသခင်၏ဆုလက်ဆောင်အဖြစ်ရည် ညွှန်းသည်(၃:၁၆)။ ယောဟန်-၃၈-၃၉ နှင့်တမန်တော်ဝတ္ထုတွင်မူ ဤ ဆုလက်ဆောင်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေး ကြောင်းဘော်ပြသည်(တမန်တော် ၂:၃၈၊ ၈:၂၀၊ ၁၀:၄၅၊ ၁၁:၄၇)။ အဓိကဦးတည်ဘော်ပြလိုသည်မှာ ဘုရားသခင်၏ကျေးဇူးတော်ကို ထိုက်တန်ခြင်းအလျဉ်းမရှိပဲလျက် ခရစ်တော်နှင့်ဝိညာဉ်တော်၌ ဘော်ပြခြင်းကို ရည်ညွှန်းသည်။

▣ “အသက်ရေ” □ဓမ္မဟောင်းနောက်ခံ တင်စားသုံးနှုံးချက်တခုဖြစ်သည်(ဆာလံ၃၆:၉, ဟေရှုယာ၁၂:၃, ၄၄:၃, ယေရမိ၂:၁၃, ၁၇:၁၃, ဇာခရိ၁၄:၈)။ ယေရှုက “ဝိညာဉ်ရေးရာ အသက်တာ” နှင့်အဓိပ္ပါယ်တူသော ဝေါဟာရကို “အသက်ရေ” အသုံးအနှုံးဖြင့်သုံးထား သည်။ သို့သော် ရှုမာရီအမျိုးသမီးက ယခုလိုတွင်းရေမဟုတ်ပဲ စမ်းချောင်းရေကိုရည်ညွှန်းသည်ဟု ထင်မှတ်ပုံရှိသည်။ ဤလောက၏ အလင်းဖြစ်သည့် ယေရှုကို သာမန်အားဖြင့် နားမလည်နိုင်ကြကြောင်း (နိကောဒင်ကဲ့သို့) ရှင်ယောဟန်ခရစ်ဝင်၏ ဘော်ပြဟန်တခုဖြစ် သည်။ ကောင်းကင်အရာကိုပြောသောအခါ မြေကြီးအရာက မခံမယူနိုင်ခြင်းဖြစ်သည်။

၄:၁၁ “သခင်” ဂရိအသုံးအနှုံး Kurios ဖြစ်သည်။ ဤအသုံးအနှုံးကို ရိုသေမှုပြုသည့်အနေဖြင့် သုံးနှုံးခြင်း၊ သို့မဟုတ်သီခြေလော်ကို ဆိုင်ရာ ရည်ညွှန်းချက်အဖြစ် :၁ နှင့် ရောမာဝ:၁၃၌ ကဲ့သို့ ယေရှုအားဘုရားအဖြစ်ခေါ်ဝေါ်ခြင်း၌သုံးနိုင်သည်။ သို့သော်ဤနေရာ၌မူ ရိုသေမှုဖြင့် ဂါရဝပြုခေါ်ဆိုခြင်းဖြစ်သည်။

၄:၁၂ “သခင်သည်ထိုသူထက်ကြီးမြတ်သလော” “မကြီးမြတ်ပါ” ဟု ငြင်းစေလိုဟန်ရှိသော မေးခွန်းဖြစ်သည်။ အထွေထွေအငေါ့သဘောဖြင့် မေးမှန်းထင်ရှားသည်။ ဤရှုမာရီအမျိုးသမီးက ၄င်းတို့ရှုမာရီလူမျိုးတို့သည် ယာကုပ်၏အနွယ်ဇေရိမိန်နှင့်မနာရှေတို့မှ ဆင်းသက်သော မျိုးရိုးမနိမ့်ကြောင်းကို မဏ္ဍပ်တိုင်တက်ပြနေသည်။ အံ့ဩဘွယ်ကောင်းသည်မှာ သခင်ယေရှု၏ကြီးမြတ်ခြင်းကို နှုတ်တော်ထွက်စကား၌ တိကျစွာ မြင်နိုင်သည်။

ဤအပြန်အလှန်ပြောဆိုမှု၌ သီဩလော်ဂျီဆိုင်ရာ နှစ်ချက်ကိုဦးတည်နေသည်။

၁။ ဖယ်ကျဉ်းခံထားရသူများကိုလည်း ဘုရား/ယေရှု ချစ်တော်မူကြောင်း

၂။ ယေရှု၏ကြီးမြတ်ခြင်းသည် ယုဒဘာသာနှင့်လူမျိုးရေး မာန်မာနတို့၏ အထက်တွင်ရှိနေခြင်း၊

၄:၁၃-၁၄ ‘ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်’ မိမိသည်မေရှိယ ဖြစ်ကြောင်း ပူးတွဲပါဝင်နေသည်(ဟောရှာယ ၁၂:၃, ၄၈:၂၁, ၄၉:၁၀)။ အခဏ်းငယ်၁၃၅ ဆန့်ကျင်သောအကျိုးသက်ရောက်မှုသာဖြစ်သော အထပ်ထပ်အဖန်ဖန် သောက်ရခြင်းကိုဘော်ပြ၍ ၁၄၅၅ တကြိမ်တခါတည်းသာ သောက်ရန်လိုကြောင်းနားလည်စေသည်။

၄:၁၄ ‘ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သောစမ်းရေဖြစ်လိမ့်မည်’ အဆက်မပြတ်စီးဆင်းနေခြင်းကို ဆိုလိုသည် (ဟောရှာယ ၅၈:၁၁ နှင့် ယောဂျ:၃၈)။ သဲကန္တာရ ရှိလူတို့အတွက် ရေသည် အသက်နှင့်ဘုရား၏ထောက်ပံ့မှုလက္ခဏာ အဖြစ်မှတ်ယူသည်။

ကျမ်းချက် ၄:၁၅-၂၆ မိန်းမကလည်းသခင် အကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၄င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၄င်း၊ ကင်းလွတ်မည်အကြောင်းထိုရေကိုပေးပါဟု တောင်းလျှင် ယေရှုက သွားလော့သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟုမိန့်တော်မူ၏ မိန်းမကလည်း အကျွန်ုပ်၌လင်မရှိဟု ဆိုလျှင် ယေရှုက လင်မရှိဟူသောစကားသည် မှန်၏။ အကြောင်းမူကား သင်၌လင်ငါး ယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်၊ ဤအရာ၌သင်သည်မှန်သောစကားကို ပြောပြီဟုမိန့်တော် မူ၏။ ထိုမိန်းမကလည်း သခင် ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။ အကျွန်ုပ် တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရှုလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင် ယေရှုက အချင်းမိန်းမ ငါစကားကိုယုံလော့၊ ဤတောင်သို့မလာ၊ ယေရှုလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည့် အချိန်ကာလ ရောက်ဆဲရှိ၏။ သင်တို့သည် ကိုယ်မသိသောအရာကိုကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကိုကိုး ကွယ်ကြ၏။ အကြောင်းမူကား ယုဒလူတို့၌ကယ်တင်ခြင်းအကြောင်းရှိ၏။ ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော် ကို နာမ်ဝိညာဉ်နှင့်၄င်း၊ သစ္စာတရားနှင့်၄င်းကိုးကွယ်ရမည့် အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူ ကား ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည်အလိုရှိတော်မူ၏။ ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရား သခင်ကို ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်၄င်း သစ္စာ နှင့် ၄င်း ကိုးကွယ်ရသည်ဟုမိန့်တော်မူ၏။ မိန်းမကလည်း မေ ရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဘော်ပြတော်မူမည် ဟု လျှောက်ပြန်၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုကလည်း သင်နှင့်စကားပြောသောငါသည် မေရှိပင် ဖြစ်သည်ဟု မိန့်တော်မူ၏။

၄:၁၅ ဤအမျိုးသမီးသည် နိကောဒင်ကဲ့သို့ပင် ယေရှုမိန့်တော်မူချက်တို့ကို မျက်မြင်ရသော လောကအရာများနှင့်ယှဉ်၍ သဘောပေါက်ထားသည်။ ဤအဖြစ်မျိုးသည် တပည့်တော်များ၌ အထူးအဆန်းတော့မဟုတ်တော့ပေ။ သခင်ယေရှု၏တင်စားဘော်ပြချက်များကို နားမလည်ပဲ မှားယွင်းအဓိပ္ပါယ်ပေါက်ကြသည်မှာ အကြိမ်ကြိမ်ဖြစ်သည် (ယောဒုး၃၁-၃၃, ၁၁:၁၁-၁၃)။

၄:၁၆ UBS⁴ ၌ သခင်ယေရှု၏အမည်နာမမပါဝင်ပေ (NKJV, NRSV, NJB, REB) ထိုအမည်နာမပါဝင်ကြောင်းကို NET ၌ သက်သေပြထားသည်။ (p. 1903, MSS N *^c A, C² D, L နှင့် W တွင်ဘော်ပြသော်လည်း MSS, P^{66,75} တွင်မပါဝင်ပေ) ကျမ်း ကူးသူတို့က ပိုမိုရှင်းလင်းနားလည်စေရန်ရည်ညွှယ်ထည့်သွင်းဟန်ရှိသည်။

၄:၁၇ ‘အကျွန်ုပ်၌လင်မရှိ’ အပြစ်ဝန်ချခြင်းရှိရပါမည်။ သခင်ယေရှုက ထိုအပြစ်နှင့်အထိုက်အလျောက်မစီရင်သော်လည်း ထိုအပြစ်ကို လျစ်လျူ မရှုထားပါ။

၄:၁၈ ‘သင်၌လင်ငါးယောက်ရှိဘူးပြီ’ သခင်ယေရှုအနေဖြင့် အရာခပ်သိမ်းကို သိမြင်သောအရှင်ဖြစ်ကြောင်းထိုမိန်းမအား သိနားလည်စေသည်။ (၁:၄၈)

၄:၁၉ 'ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏' ဤအချိန်ထိ ယေရှုသည်မေရှိယဖြစ်ကြောင်းကို မိန်းမ သဘောမပေါက် သေးပေ။ ဘုရားရှေ့တော်မှောက်တွင်ရှိနေသော အရေးကြီးသည့်အချက်ကို မြောက်ပင့်သောစကားဖြင့် ဖုံးကွယ်လမ်းကြောင်းလွှဲရန်ကြိုးစားသည်(၃:၂၅ နိကောဒင်ကဲ့သို့)။

အခြားအနက်ဖွင့်သူတို့က ဤအချက်ကို မေရှိယနှင့်စပ်ဆိုင်သော တရားဟောရာ ၁၈:၁၅-၂၂ ကဲ့သို့မှတ်ယူထားသည်။

အထူးခေါင်းစဉ်။ ဓမ္မဟောင်းပရောဖက်ပြုခြင်း

I. နိဒါန်း

က. အဖွင့်ဖော်ပြချက်

- ၁။ ပရောဖက်ပြုချက် တို့အား အနက် ဖွင့်ခြင်း၌ သဘောချင်း မတိုက်ဆိုင်မှုများစွာရှိသည်။ အခြား သမ္မာတရားရပ် တည်မှုတို့၌ ရာစုနှစ်များစွာ သဘောတူညီမှုရှိသော်လည်း ဤပရောဖက်ပြုချက်အနက်ဖွင့်မှု၌ ထိုသို့မဟုတ်ပေ။
- ၂။ ဓမ္မဟောင်းပရောဖက်ပြုခြင်းကဏ္ဍ၌ အောက်ပါအတိုင်းရှင်းလင်းတင်ပြထားသည်။

က) ဘုရင်ခံစနစ် မတိုင်မီကာလ

၁) တစ်ဦးချင်းသို့ ပရောဖက်ပြုခြင်း

က) အာဗြဟံ ကမ္ဘာဦး၂၀း၇

ခ) မောရှေ တောလည်ရာ၁၂း၆-၈, တရားဟော၁၈း၁၅, ၃၄း၁၀

ဂ) အာရုန် ထွက်မြောက်ရာ၇း၁ (မောရှေ၏ ပြောရေးဆိုခွင့်ရှိသူ)

ဃ) မိရိအံ (ထွက်မြောက်ရာ၁၅း၂၀)

င) ဇလဒဒ် နှင့် ဗေဒဒ် တောလည်ရာ၁၁း၂၄-၃၀

စ) ဒေဘောရ တရားသူကြီး၄း၄

ဆ) အမည်မတော်ပြ တရားသူကြီး၆း၇-၁၀

ဇ) ရှမ္မေလ ၁ရာ၃း၂၀

၂) အုပ်စုလိုက် ပရောဖက်ပြုခြင်း၊ တရားဟောရာ၁၃း၁-၅, ၁၈း၂၀-၂၂

၃) အဖွဲ့အစည်းများသို့ ပရောဖက်ပြုခြင်း၊ ၁ရာ၁၀း၅-၁၃, ၁၉း၂၀, ၃ရာ၂၀း၃၅, ၄၁, ၂၂း၆,၁၀-၁၃, ၄ရာ၂း၃,၇, ၄း၁,၃၈, ၅း၂၂, ၆း၁, အစရှိသည်ဖြင့် ..

၄) မေရှိယနှင့်စပ်ဆိုင်၍ပရောဖက်ပြုချက်၊ တရားဟောရာ ၁၈း၁၅-၁၈

ခ) ရှင်ဘုရင်တို့အားပရောဖက်ပြုချက်၊

၁) ဂဒ် ၁ရာ၂၂း၅, ၂ရာ၂၄း၁၁, ၁ရာချုပ်၂၉း၂၉

၂) နာသန် ၂ရာ၇း၂, ၁၂း၂၅, ၃ရာ၁း၂၂

၃) အဟိယ ၃ရာ၁၁း၂၉

၄) ယေဟု ၃ရာ၁၆း၁,၇,၁၂

၅) အမည်မတော်ပြ ၃ရာ၁၈း၄,၁၃, ၂၀း၁၃,၂၂

၆) ဇလိယ ၃ရာ၁၈ ၄ရာ၂

၇) မိက္ခာ ၃ရာ၂၂

၈) ဇလိရုံ ၄ရာ၂း၈,၁၃

ဂ) ကျမ်းပြုပရောဖက်များ (ရှင်ဘုရင်သာမက တိုင်းပြည်ကိုဦးတည်သည်)

ဟေရှာယ - မာလခီ (ဒံယေလမှလွဲ၍)

ခ. သမ္မာကျမ်းအသုံးအနှုံး

၁။ Ro'eh = “မြင်သောသူ” ၁ရာ၉း၉ ။ ဤကျမ်းညွှန်းအရ nabi အသုံးအနှုံးသို့ အကူးအပြောင်း ကိုဘော်ပြသည်။
Ro'eh သည် “မြင်သည်” ဟူသော အသုံးအနှုံးမှ ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ဘုရား၏နည်းလမ်းနှင့်အကြံအစည် ကို နားလည်၍ သုံးသပ်ခြင်းဖြင့် အကြောင်းကိစ္စတို့၌ ဘုရားသခင်၏အလိုတော်ကိုလူတို့အား သိရှိစေသည်။

၂။ Hozeh = “မြင်သောသူ” ၂ရာ၂၄း၁၁ ။ အခြေခံအားဖြင့် Ro'eh နှင့်အဓိပ္ပါယ်တူသည်။ အသုံးနည်းသော “မြင် သောသူ” အသုံးအနှုံးဖြစ်သည်။ ပရောဖက်များက ရည်ညွှန်းရာ၌ မကြာမကြာ အများဆုံးအသုံးပြုသည်။

- ၃။ Nabi = “ပရောဖက်” အမျိုးအစားတူသော Akkadian ကြိယာ Nabu = ခေါ်ယူခြင်းနှင့် အာရေမိ Naba'a = ကြေငြာခြင်း။ ဓမ္မဟောင်း၌ ပရောဖက်အဖြစ် ခေါ်ယူ ခန့်ထားခြင်း၌ အများဆုံး အသုံးပြုသည့်အသုံးအနှုံးဖြစ်ပြီး အကြိမ် ၃၀၀ ကျော် တွေ့ရသည်။ ဝေါဟာရ ဖော်ပြချက် အတိုအကျကို မသိရသော်လည်း “ခေါ်ယူခြင်း” အသုံးအနှုံး အတွက် အကောင်းဆုံး အနေဖြင့် အသုံးပြုဟန်ရှိသည်။ မောရှေကို ဖာရောဘုရင်က အာရုန်မှတစ်ဆင့် လုပ်ဆောင် စရာ ရှိသည်များ ကို ထာဝရဘုရား ၏ဘော်ပြချက် အားဖြင့် ပိုမိုနားလည်နိုင်ဖွယ်ရှိပါသည်။ (ထွက်မြောက်ရာ ၄:၁၀-၁၆, ၇:၁, တရားဟော ၅:၅) ပရောဖက် တဦး အနေဖြင့် ဘုရားသခင်၏ကိုယ်စားလှူတို့အား ကြားပြောရ သည့် တာဝန်ရှိသည်(အာမတ်၃:၈, ယေရမိ၁:၇, ၁၇, ယေဇကျေလ ၃:၄)။
- ၄။ အသုံး အနှုံး သုံးစလုံး ကို ပရောဖက်ကဏ္ဍ၌ အသုံးပြုသည်ဖြစ်ရာ ၁ရာချုပ်၂၉:၂၉၅ ရှုမ္မလကို Ro'eh ဟူ၍ လည်းကောင်း၊ နာသန်ကို Nabi ဟူ၍လည်းကောင်း၊ ဂဒ်အား Hozeh ဟူ၍သုံးနှုံးထားလေသည်။
- ၅။ 'ish ha - 'elohim, ဟူသည့် “ ဘုရားသခင်၏လူ ” အသုံးအနှုံးကိုလည်း ထာဝရဘုရား စေလွှတ်သောသူအဖြစ် ခွဲခန့်မှု၌ ကျယ်ပျံ့စွာတွေ့ရသည်ဖြစ်ရာ ဓမ္မဟောင်း၌ ပရောဖက်ဟု ၇၆ကြိမ် ဘော်ပြသည်။
- ၆။ “ပရောဖက်”ဟူသော အသုံးအနှုံးမှာမူ မူရင်းအားဖြင့် ဂရိဘာသာစကားမှဖြစ်သည်။ ၎င်းသည် (၁) Pro= “မတိုင်မီ” သို့မဟုတ် “စေရန်” ဖြစ်၍ (၂) phemi = “ပြောကြားရန်” ဟူ၍ဖြစ်သည်။

II. ပရောဖက်ပြုခြင်း၏ အနက်အဓိပ္ပါယ်

- က. ပရောဖက်ပြုခြင်း အသုံးအနှုံးသည် ဟေဗြဲဘာသာစကား၌ သာ၍ကျယ်ပျံ့သောအဓိပ္ပါယ်ရှိသည်။ ရာဇဝင်ကျမ်းများ ဖြစ် သည့် ယောရှုမှတ်စာမှသည် (ရူသဝတ္ထုမှလွဲ၍) ရာဇဝင်ကျမ်းများသည် ယုဒလူမျိုးတို့အတွက် “ အစောပိုင်း ပရောဖက်ပြု ချက်များ” အဖြစ် ခေါင်းစည်း တပ်ထားကြသည်။ အာဗြဟံ (ကမ္ဘာဦး၂:၁၀, ဆာလံ၁၀၅:၅) နှင့် မောရှေ (တရားဟောရာ ၁၈:၁၈) တို့ကိုလည်း ပရောဖက်ကဲ့သို့ခွဲခန့်မှတ်ယူသည် (မိရိအံ အပါအဝင် ထွက်မြောက်၁၅:၂၀)။
- ခ. ပရောဖက်ပြုခြင်းနှင့်စပ်ဆိုင်၍ ဘုရားနှင့်သက်ဆိုင်မှု၊ ဘုရား၏ရည်ရွယ်ချက်၊ ဘုရား၏ပါဝင်ခြင်း ကဏ္ဍအသီးသီးကို သိ မှတ်လက်ခံခဲ့သော ကာလဟု နားလည်အနက်ဖွင့်ဆိုနိုင်သည် (*Interpreter's Dictionary of the Bible, Vol.3 , p- 896*)။
- ဂ. ပရောဖက်ပြုခြင်းသည် အတွေးအခေါ်ခံယူချက်၊ သို့မဟုတ် သီခြေလော်ဂျီ ခံယူချက် နှင့်မသက်ဆိုင်ပါ။ ဘုရား၏စကား တော်ကို လူမျိုးတော်အတွက် အနာဂတ်အတွက်ပြင်ဆင်ရန်နှင့် လက်ရှိကာလမှာပင် ပြောင်းလဲခြင်းရှိတို့ရန် ကြားခံပြော ကြားပေးခြင်းဖြစ်သည်။ “Prophets and Prophecy” *Encyclopedia Judaica Vol. 13 p .1152* .

III. ပရောဖက်ပြုခြင်း၏ ရည်ရွယ်ချက်၊

- က. ပရောဖက်ပြုခြင်းသည် ဘုရားသခင်က လူမျိုးတော်အတွက် လက်ရှိအခြေအနေအတိုင်း ထောက်ပံ့ကျေးဇူးပြုခြင်း၊ ဦး ဆောင်ပဲ့ပြင်ခြင်း၊ ၎င်းတို့၏ အသက်တာနှင့်အနာဂတ်ကို ဘုရားသခင်၏ လက်တော်ထံအပ်နှံ မျှော်လင့်တတ်ရန် ဘုရား ကစကားပြောသည့် နည်းလမ်းဖြစ်သည်။ ဤပရောဖက် ပြုရာ၌ ပြစ်တင်ဆုံးမခြင်း၊ ထောက်မ နှစ်သိမ့်ခြင်း၊ နောင်တနှင့် ယုံကြည်ခြင်းလမ်းသို့ သွေးဆောင်ခြင်းတို့ ပါဝင်၍ လူမျိုးတော်အား ဘုရားသခင် ကိုယ်တော်တိုင်ထင်ရှားခြင်းနှင့် အကြံ အစည်တော်ကို ဖွင့်ပြခြင်းလည်းဖြစ်သည်။ ထိုပရောဖက်တို့က လူမျိုးတော်အား ဘုရားသခင်၏ပဋိညာဉ်ကို စောင့်သိရန် ပြောကြားရသည်။ ဤနေရာတွင် ထိုသို့ပြောကြားရန် ဘုရားသခင်၏ ရွေးချယ်မှုကိုလည်း တွေ့ရသည်။ (တရားဟောရာ ၁၃:၁-၃, ၁၈:၂၀-၂၂) ထိုသို့ ဘုရားစကားကို ဖွင့်ပြသော ပရောဖက်ပြုခြင်း၌ အမြင့်ဆုံးပရောဖက်အဖြစ် မေရှိယကိုရည် ညွှန်းနိုင်ပေသည်။
- ခ. တခါတရံလည်း ပရောဖက်က မိမိတို့ ခေတ်ကာလ သမိုင်းကြောင်းအခြေအနေ သို့မဟုတ် ဝိညာဉ်ရေးရာအခြေအနေအတိုင်း အပေါ်မူတည်၍ အနာဂတ်အတွက် ဘော်ပြမှုကိုလည်းပြုသည်။ ဤနောက်ဆုံးသောအချိန်ကာလ ရှုထောင့်တွင် ဘုရား၏ ရွေးကောက်ခြင်းနှင့် ပဋိညာဉ်ဆိုင်ရာ ဂတိတော်အရ ဣသရေလလူမျိုးအတွက် မူသီးသန့်ဖြစ်သည်။
- ဂ. ဤပရောဖက် ကဏ္ဍသည် ဘုရားသခင် အလိုတော်ကို သိရန် ယဇ်ပရောဟိတ်တို့နှင့် မထူးခြားလှသည်ကိုလည်း တွေ့ရ သည်။ (ယေရမိ၁၈:၁၈) ဥရိန် နှင့် သုမိန် မှသည် ဘုရားသခင်၏ လူမှတစ်ဆင့် နှုတ်ထွက်စကားဆင့်ဆိုမှု ဖြစ်လာသည်။ ဤ ပရောဖက် ကဏ္ဍသည် ဣသရေလ၌ မာလခိ နောက်ပိုင်း ဆိတ်သုဏ်း သွားဟန်ရှိသည်။ ဗတ္တိဇံဆရာယောဟန် ပေါ် ထွက်လာသည့် အချိန်တိုင် အောင် အနှစ်၄၀၀ တိုင် ဆိတ်ငြိမ်နေခဲ့သည်။ ဓမ္မသစ်ကာလဆုကျေးဇူးတရဖြစ်သော ပရော

ဖက်ပြုခြင်းနှင့် ဓမ္မဟောင်းမှ ပရောဖက်ပြုခြင်း မည်သို့ဆက်စပ်မှုရှိကြောင်း အသေအချာမသိနိုင်ပေ။ ဓမ္မသစ်ပရောဖက်များ (တမန်တော်သား၂၇-၂၈, ၁၃:၁, ၁၅:၃၂, ၁ကောဝါး၁၀,၂၈-၂၉, ၁၄:၂၉,၃၂,၃၇, ၆ဖက်၄:၁၁) မှာ အသစ်ဖွင့်ပြခြင်း သို့မဟုတ် ကျမ်းဂန်ဖွင့်ပြခြင်း မျိုးမရှိသော်လည်း ရှေ့ဖြစ်ဟောခြင်းနှင့် ပဋိညာဉ်အခြေအနေနှင့် သက်ဆိုင်သော ဘုရားသခင်၏အလိုတော်ကို ကြိုတင်ဘော်ပြခြင်းမျိုးရှိခဲ့သည်။

ဃ. ပရောဖက်ပြုခြင်းဟူသည် သဘာဝ အလျောက် ရှေ့ရေးဟောကြားသည့် အရာများနှင့်ရောပြွမ်းသည့် အရာမျိုးမဟုတ်ပေ။ ကြိုတင် ဟောကိန်း ထုတ်ခြင်း၌ ဟောကြားသူ၏ အခဏ်းကဏ္ဍ နှင့် သတင်းစကားကို အတည်ပြုရန်သာဖြစ်သော်လည်း မှတ်သား စရာ ရှိသည်မှာ ဓမ္မဟောင်း ပရောဖက်ပြုချက် တို့၌ မေရှိယနှင့် စပ်ဆိုင်၍ ၂% အောက်၊ ပဋိညာဉ်သစ်ကာလ အတွက် ၅% အောက်နှင့် မပြည့်စုံ သေး သော အနာဂတ္တိ ဘော်ပြချက်များ မှာ ၁% အောက် ၌ ရှိနေသည် (Gordon Fee and Stuart ၏ *How to read the Bible for all it's worth*, p-166)။

င. ယဇ်ပရောဟိတ် တို့က ဘုရားသခင်၏ လူမျိုးတော်အား ကိုယ်စား ပြုစဉ်တွင် ပရောဖက် တို့က မူ လူမျိုးတော် အတွက် ဘုရားသခင်အား ကိုယ်စားပြုသည်။ ယေဘုယျအားဖြင့် ထိုသို့ဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် ပရောဖက် ဟဗက္ကုတ် ကမူ ဘုရားသခင်ထံ လိပ်မူ၍ မေးခွန်းများထုတ်ထားပြန်သည်။

စ. ပရောဖက်အရာနှင့်စပ်ဆိုင်၍ နားလည်ရန်ခက်ခဲသောတချက်မှာ ၎င်းတို့၏ ကျမ်းဂန်စာအုပ်များကို မည်သို့ ဖွဲ့စည်းတည်ဆောက်သနည်းဟူသော အချက်ဖြစ်သည်။ ၎င်းတို့၌ သက္ကရာဇ် စဉ်မှတ်တမ်းမျိုးမပါရှိရာ ဘော်ပြသော အကြောင်းအရာနှင့် မိမိတို့မျှော်လင့်သည့်အရာ၌ ကိုက်ညီမှုမရှိတတ်ပေ။ သမိုင်းကြောင်းဆိုင်ရာ၊ အချိန်ကာလပိုင်းခြားသတ်မှတ် ဘော်ပြမှုမျိုး မတွေ့ရပေ။ ထို ပရောဖက်ကျမ်း တို့၌ (၁) တောက်လျှောက် ဖတ်သွားနိုင်မှု (၂) ခေါင်းစဉ်နှင့်တကွ ပိုင်းခြားနိုင်မှု (၃) ဗဟိုပြုပြီးတည်ဘော်ပြမှုတို့၌ နားလည်နိုင်ရန် အလွန်ခက်ခဲသည်။

IV. ပရောဖက်ပြုခြင်း၏ ထူးခြားသည့် ဝိသေသများ၊

က. ဓမ္မဟောင်း ကျမ်းစာထဲ၌ 'ပရောဖက်' နှင့် 'ပရောဖက်ပြုခြင်း' ခံယူချက် တို့၌ မြင့်မားစွာ ရှိခဲ့ဟန်တူသည်။ ဣသရေလ ခေတ်ဦးကာလ၌ ဇလီယ သို့မဟုတ် ဇလီရဲကဲ့သို့သော ဝိညာဉ်ရေးရာ၌ ထူးကဲစွာ ဦးဆောင်သူများအားဖြင့် ပရောဖက်အသင်းအဖွဲ့များထွက်ပေါ်လာခဲ့သည်။ ဤအုပ်စု၏ထူးခြားမှုအနေဖြင့် "ပရောဖက် အမျိုးသားများ"ဟူသောအသုံးအနှုံးကို တွေ့ရသည်(၄ရာ၂)။ ဤပရောဖက်ဖြစ်ခြင်း၌ပင် ၎င်းတို့အတွက် ဂုဏ်ယူပီတိဖြစ် ဘွယ်ရှိသည် (၁ရာ၁၀:၁၀-၁၃, ၁၉:၁၈-၂၄)။

ခ. သို့သော်လည်း အသင်းအဖွဲ့မှ သည် တဦးချင်းအနေအထားသို့ အလျင်အမြန်ရောက်သွားပြန်သည်။ မှန်သောပရောဖက်ဖြစ်စေ မှားသော ပရောဖက်ဖြစ်စေ ရှင်ဘုရင်နှင့် သော်လည်းကောင်း၊ နန်းတော်၌နေခြင်းဖြင့်သော်လည်း သက်သေပြကြသည်။ (ဂဒါနာသန်) ဣသရေလ အသိုင်းအဝိုင်းနှင့် ဆက်နွယ်မှုမရှိပဲ တသီးပုဂ္ဂလ ရပ်တည်သော ပရောဖက်မျိုးလည်း ရှိသည်။ (အာမုတ်)၊ ပရောဖက် ဖြစ်ခြင်း၌ အမျိုးသားသော် လည်းကောင်း၊ အမျိုးသမီးသော် လည်းကောင်း လည်းဖြစ်နိုင်သည်(၄ရာ၂:၁၄)။

ဂ. လူ၏ ရုတ်ချည်း တုန့်ပြန်မှု အခြေအနေပေါ်မူတည်၍ အနာဂတ္တိနှင့်ဆိုင်သောဖွင့်ပြခြင်းကိုလည်း မကြာခဏပြုသည်။ မကြာခဏလည်း ပရောဖက်တို့၏လုပ်ဆောင်မှုတွင် လူ၏တုန့်ပြန်လုပ်ဆောင်မှုနှင့် မဆိုင်ပဲ ထာဝရဘုရား၏ ထာဝရကာလနှင့် စပ်ဆိုင်သော အကြံအစည်တော်တို့ကိုလည်း တွေ့ရသည်။ ဤတလောကလုံးနှင့် သက်ဆိုင်သောအနာဂတ္တိဆိုင်ရာ အကြံအစည်တော်သည် အရှေ့ကမ္ဘာမှ ရှေ့ဖြစ်ဟောသူများအလယ်၌ တသီးတခြားရပ်တည်ထားသည်။ အနာဂတ္တိဆိုင်ရာ ဟောကြားခြင်းနှင့် ပဋိညာဉ်ဆိုင်ရာ စောင့်ထိန်းခြင်း နှစ်ချက်သည် ပရောဖက်ပြုချက် သတင်းစကား၏ အဓိကဗဟိုပြုရာ မဏ္ဍိုင် ဖြစ်သည်(Fee and Stuart P.150)။ ဤအချက် အားဖြင့် ပရောဖက် တို့သည် အခြေခံ အားဖြင့် ဗဟိုပြုရာ ညီညွတ်မှုရှိကြကြောင်းဘော်ပြသည်။ တိုင်းနိုင်ငံကို ဦးတည်ဘော်ပြနေစေကာမူ အခြားသောကိစ္စများရောပြွမ်းမှုမရှိချေ။

ဃ. ပရောဖက်ပြုခြင်း အများစု၌ နှုတ်ထွက် တင်ဆက်မှုသာ အများဆုံး ဖြစ်သည်။ နောက်ပိုင်း အကြောင်းရင်း တစ်စီတိုင်းအတွက်သော်လည်းကောင်း၊ သက္ကရာဇ် ဖြစ်စဉ် မှတ်တမ်းအတွက်သော်လည်းကောင်း ရည်ရွယ်စုစည်းမှုရှိလာသည်။ စာဖြင့် ရေးချ မှတ်တမ်း ပြုခဲ့ခြင်းမရှိပဲ နှုတ်ထွက်သက်သက်ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအချက်များကြောင့် ပရောဖက်ကျမ်းများအား တောက်လျှောက် ဆက်စပ် ဖတ်ရှုရန် ခက်ခဲမှုရှိသကဲ့သို့ သမိုင်းအထောက်အထား ဘော်ပြချက်မရှိလျှင် အလွန် နားလည်ရခက်သည်။

c. ပရောဖက်တို့က ၎င်းတို့၏သတင်းစကား၌ အချို့အချက်အလက်များကို အသုံးပြုသည်။

၁။ တရားရေးရာ ရှုထောင့် ဘုရားသခင်က လူမျိုးတော်အား လင်မယား ကွာရှင်းခြင်းနှင့်စပ်ဆိုင်သော တရားခွင့်နှင့် နှိုင်းယှဉ် ဘော်ပြရာတွင် ဇနီး မယားကဲ့သို့သော ဣသရေလ လူမျိုးတော်၏ သစ္စာမဲ့မှုကြောင့်ထာဝရဘုရား၏ ငြင်းပယ်ရှုတ်ချမှုကို တွေ့ရသည်(ဟောရှေငှ ၊ မိက္ခာ၆)။

၂။ အသုဘဇိုချင်း ဝမ်းနည်း ကြေကွဲမှု၏အသွင်ကိုဆောင်သော သတင်းစကားအတွက် အထူးဘော်ပြချက်ဖြစ်သည် (ဟောရှေယ၅ ၊ ဟဗတ္ထုတ်၂)။

၃။ ပဋိညာဉ် ကောင်းကြီး ကြေငြာချက် ပဋိညာဉ်၏သဘောတရားသည် ကောင်းသည့်အကျိုးဆက်၊ မကောင်းသည့် အကျိုးဆက် အားဖြင့် အနာဂတ်အတွက် ပုံဖော်စေသည် (တရားဟောရာ၂၇၊၂၈)။

V. ပရောဖက်ပြုခြင်းဆိုင်ရာ အနက်ဖွင့်ခြင်းအတွက် အထောက်အမဖြစ်စေမည့် အချက်အလက်များ၊

က. သမိုင်းကြောင်း အနေအထားနှင့် ရှုထောင့်တစ်ခု၏ဆက်စပ်မှုတို့ဖြင့် မူရင်းပရောဖက်၏ ဦးတည်လိုရာကိုရှာပါ။ သာမန် အားဖြင့် မောရှေ၏ ပဋိညာဉ်ကို ဣသရေလတို့တနည်းနည်းဖြင့် မောက်ဖျက်ကျူးလွန်ခြင်းနှင့် ပတ်သက်မှုရှိပါမည်။

ခ. တစ်စိတ်တစ်ပိုင်းသာမက ဖြစ်စဉ်တစ်ခုလုံးကိုခြုံငုံဖတ်ရှုအနက်ဖွင့်၍ မာတိကာကဲ့သို့ အကြမ်းမျဉ်းအချက်အလက်ကို ထုတ်ပါ ရှေ့နောက် ဆက်စပ်သော အခန်းကြီးများကိုကြည့်ပါ။ ကျမ်းတစ်စောင်လုံးအား အဓိကအချက်အလက် (Outline) ထုတ် နိုင်ရန်ကြိုးစားပါ။

ဂ. တည့်တည့် ဘာသာ ပြန်နိုင်သရွေ့ တိုက်ရိုက် ပြန်ဆို၍ ပုံဘော် တင်စားချက် တွေ့ပါက စကားပြေ အဖြစ်သို့ ပြောင်းလဲ အနက် ဖွင့်ပါ။

ဃ. သမိုင်းအထောက်အထား နှင့် အလားတူအချက်များအားဖြင့် ပုံဆောင်ချက်တို့ကို ခွဲခြမ်းစိတ်ဖြာ၍လေ့လာပါ။

c. ဟောကိန်းထုတ်ထားချက်များကို ဂရုတစိုက်လေ့လာပါ။

၁။ ကျမ်းရေးသူ၏အချိန်ကာလနှင့် မဆီလျော် မကိုက်ညီရာများပါသလော?

၂။ ဣသရေလရာဇဝင်၌ ပြီးပြည့်စုံပြီးသွားသော အချက်များလော?

၃။ မပြည့်စုံသေးသည့် အနာဂတ်ဆိုင်ရာ ဟောကြားချက်လော?

၄။ လက်ရှိအချိန်ကာလ၌ ပြည့်စုံသောအရာလော? သို့မဟုတ် အနာဂတ်တွင်ပြည့်စုံလာမည့်အရာလော?

၅။ သင်လိုချင်သောအဖြေကို ခေတ်သစ်အနက်ဖွင့်သူ အားဖြင့်မဟုတ်ပဲ မူလကျမ်းရေးသူအားဖြင့်သာ အဖြေရှာပါ။

စ. အထူးဆက်စပ်မှုများ၊

၁။ ဟောကိန်းထုတ်ထားခြင်းတို့သည် တုန့်ပြန်မှုအခြေအနေတစ်ခုနှင့် ကိုက်ညီမှုရှိသလော?

၂။ မည်သူမည်ဝါကို လိပ်မူပရောဖက်ပြုထားကြောင်း သေချာစေပါ။ (အဘယ့်ကြောင့်ဆိုသော်လိပ်မူထားသနည်း?)

၃။ သမ္မာကျမ်းစာ အရ သော်လည်းကောင်း သမိုင်း အထောက်အထားအရသော်လည်းကောင်း ပြည့်စုံမှုများ ဖြစ်နိုင် ခြေရှိသလော?

၄။ ဓမ္မသစ်ကျမ်းရေးသူများအနေဖြင့် ဓမ္မဟောင်းမှမေရှိယနှင့်ဆက်စပ်သော အရာများကို သန့်ရှင်းသောဝိညာဉ်တော် ဖွင့်ပြခြင်း အောက်၌ ရှင်းလင်းစွာ မြင်နိုင်ခဲ့ကြသည်။ ဝိညာဉ်တော် ဖွင့်ပြခြင်း မရှိလျှင် မည်သည့်အချက်၌မဆို

လက်လွတ်စပါယ် မပြန်ဆိုသင့်ပါ။

VI. အထောက်အမဖြစ်မည့်စာအုပ်များ၊

က. Carl E.amending နှင့် W.Ward Basque ၏ 'A Guide to Biblical Prophecy'

ခ. Gordon Fee နှင့် Douglas Stuart ၏ 'How to read the Bible for All it's worth'

ဂ. Edward J. Young ၏ My Servants the Prophets

ဃ. New International Dictionary of O.T Theology and Exegesis, Vol.4 , PP.1067-1078

အထူးခေါင်းစဉ် ဓမ္မသစ်ပရောဖက်ပြုခြင်း၊

I. ဓမ္မသစ် ပရောဖက် ပြုခြင်းသည် ဓမ္မဟောင်း ပရောဖက်ပြုခြင်းဖြစ်သော ထာဝရဘုရား၏ ဖွင့်ပြခြင်းဖြင့် မှတ်သွင်း နှိုးဆော်သော ရဗ္ဗိ ဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆို မှုမျိုး မဟုတ်ပေ (တမန်တော် ၃:၁၈၊ ၂၁။ ရောမ ၁၆:၂၆)။ ထို ကာလအခါပရောဖက်များကသာ ကျမ်းဂန်ရေးသားနိုင်ခဲ့သည်။

က. မောရှေအား ပရောဖက်ဟုခေါ်သည် (တရားဟောရာ ၁၈:၁၅-၂၁)။

ခ. ရာဇဝင်ကျမ်းများ (ယောရှုမှ ဓမ္မရာဇဝင်စတုတ္ထစောင်/ရူသမုလွဲ၍) ကို အစောပိုင်း ပရောဖက်များဟုခေါ်သည် (တမန်တော် ၃:၂၄)။

ဂ. ဘုရားသခင်၏ သတင်းစကားအရင်းအမြစ်အနေဖြင့် ပရောဖက်တို့က ယဇ်ပုရောဟိတ်အရာကိုရယူခဲ့ကြသည် (ဟောရှာယ-မာလခိ)။

ဃ. ဟေဗြဲ ကျမ်းဂန်၏ ဒုတိယပိုင်း သည် ပရောဖက် ကျမ်းများ ဖြစ်သည် (မသဲ၅:၁၇, ၂၂:၄၀, လုကာ၁၆:၁၆, ၂၄:၂၅,၂၇, ရောမ ၃:၂၁)။

II. ဓမ္မသစ်ခံယူချက်၌ အခြားနည်းလမ်းအမျိုးမျိုး အသုံးပြုသည်ကိုတွေ့ရသည်။

က. ဓမ္မဟောင်း ပရောဖက် ကျမ်းများ အား ကိုးကား၍ ၎င်းတို့အားမှတ်သွင်းနှိုးဆော်ခြင်း (မသဲ၂:၂၃, ၅:၁၂, ၁၁:၁၃, ရောမ ၁:၂)။

ခ. အရာအဖွဲ့လိုက်ကို ရည်ညွှန်းသည်ထက် တဦးချင်းဆီကိုသာရည်ညွှန်းခြင်း (ဓမ္မဟောင်းပရောဖက်တို့က အခြေခံအားဖြင့် ဣသရေလလူတမျိုးလုံးကိုရည်ညွှန်းသည်။)

ဂ. ဗတိဇံ ဆရာယောဟန် (မသဲ၁၁:၉, ၁၄:၅, ၂၁:၂၆, လုကာ၁၇:၅) နှင့် သခင်ယေရှု နှစ်ဦးလုံး အား ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကြေငြာသူများအဖြစ်ရည်ညွှန်းသည်(မသဲ၁၃:၅၇, ၁၂:၁၁,၄၆, လုကာ၄:၂၄, ၇:၁၆, ၁၃:၃၃, ၂၄:၁၉)။ ပရောဖက်တို့ထက်သာ၍ ကြီးမြတ်သောသူဖြစ်ကြောင်းသခင်ယေရှုမိန့်ဆိုသည်(မသဲ၁၁:၉, ၁၂:၄၁, လုကာ၇:၂၆)။

ဃ. ဓမ္မသစ်မှ အခြားပရောဖက်များ၊

၁။ ရှင်လုကာခရစ်ဝင်ကျမ်း၌မှတ်တမ်းပြုသည့် သခင်ယေရှု၏ အစောပိုင်းသက်တော်စဉ် (မာရိ၏အမှတ်ရခြင်း)

က) ဇလိရုဗက် (လုကာ၁၄:၄၂)

ခ) ဇာခရီ (လုကာ၁၆:၇-၇၉)

ဂ) ရှိမောင် (လုကာ၂:၂၅-၃၅)

ဃ) အန္န (လုကာ၂:၃၆)

၂။ သရော်သောဟောပြောချက် (ကယာဖ၊ ယော၁၁:၅၁)

င. သတင်းကောင်းဟောပြောဝေငှသူကို ရည်ညွှန်းသည် (ဝိညာဉ်ဆုကျေးဇူးများ ၁ကော၁၂:၂၈-၂၉, ဧဖက်၄:၁၁)။

စ. အသင်းတော်၌ဆက်လက်ရှိနေသော ဆုကျေးဇူးကိုရည်ညွှန်းသည် (မသဲ၂၃:၃၄, တမန်တော်၁၃:၁, ၁၅:၃၂, ရောမ၁၂:၆, ၁ကော၁၂:၁၀, ၂၈-၂၉, ၁၃:၂, ဧဖက်၄:၁၁)။ အမျိုးသမီးများ အားလည်း တခါတရံရည်ညွှန်းသည် (လုကာ၂:၃၆, တမန်တော်၂:၁၇, ၂၁:၉, ၁ကော၁၁:၄-၅)။

ဆ. ဗျာဒိတ်ကျမ်းအား စောင့်ရှောက်သူကိုရည်ညွှန်းသည် (ဗျာဒိတ်၁:၃, ၂၂:၇,၁၀,၁၈,၁၉)။

III. ဓမ္မသစ်ပရောဖက်များ၊

က. ဓမ္မဟောင်း ပရောဖက်များကဲ့သို့ မှတ်သွင်း နှိုးဆော်ချက်များကို ဖွင့်ပြချက်မျိုးမတွေ့ရပေ။ (သမ္မာကျမ်းစာ) ဖြစ်နိုင်ခြေရှိသည်မှာ ‘ယုံကြည်ခြင်း’ ဟူသော အသုံးအနှုံး ကြောင့်ဖြစ်နိုင်သည်။ (ဧဝံဂေလိတရား၏ပြီးပြည့်စုံသည့်သဘော) တမန်တော်၆:၇, ၁၃:၈, ၁၄:၂၂။ ဂလာတီ၁:၂၃, ၃:၂၃, ၆:၁၀။ ဖိလိပို၁:၂၇, ယုဒ၃, ၂၀။

ဤ ခံယူချက်သည် ယုဒ ၃တွင်တော်ပြသည်အတိုင်း “သန့်ရှင်းသူတို့၌ အထက်က အပ်ပေးခဲ့ပြီးသောယုံကြည်ခြင်း တရား” ဟူသောအချက်က ရှင်းလင်းစေပါသည်။ “အပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရား” ဟုဆိုရာ၌ သမ္မာတရား၊ ခံယူချက်၊ ရပ်တည်ချက်၊ လောကရှုထောင့်မှ ခရစ်ယာန် သွန်သင်ချက်တို့ အားလုံး အကြီးဝင်သည်။ တကြိမ်တခါ တည်းအပ်ပေး သည် ဟုဆိုရာ၌လည်း ဓမ္မသစ်ကျမ်းရေးသားရန် မှတ်သွင်းနှိုးဆော်ခြင်းကို ကန့်သတ်ချက်ဖြင့် ပေးအပ်ကြောင်း အထူးပြုထားရာ နောက်ပိုင်း သို့မဟုတ် အခြားရေးသားချက်များကို ဘုရား၏ဖွင့်ပြခြင်းအဖြစ် လက်ခံ

စဉ်းစား၊ အခွင့်မပေးတော့ပေ။ မရေရာ၊ မသေချာ၊ နှိုးငါးငါး အခြေအနေများစွာရှိရာ ယုံကြည်သူတို့အတွက်မှာမူ အရာ ခပ်သိမ်းအတွက် အရင်းအမြစ်လိုအပ်ချက်ဖြစ်သော ယုံကြည်ခြင်းနှင့်လက်တွေ့နာခံလိုက်လျှောက်ခြင်းကို ဘော်ပြသည့် လုံလောက်ရှင်းလင်းသည့် ဓမ္မသစ်ကျမ်းပင်ဖြစ်တော့သည်။ ၎င်းခံယူချက်ကို “သုံးဘက်မြင်ဖွင့်ပြခြင်း” ဟု ခေါ်သည်။

၁။ ဘုရားသခင်ကိုယ်တော်တိုင် သမိုင်းအချိန်ကာလတလျှောက်ဘော်ပြခြင်း (ဖွင့်ပြခြင်း)

၂။ လူသားကျမ်းရေးသူကို ရွေးချယ်၍ ဘုရား၏သက်သေနှင့် လုပ်ဆောင်တော်မူချက်တို့ကို နားလည်စေခြင်း (မူတ် သွင်းနှိုးဆော်ခြင်း)

၃။ ကယ်တင်ခြင်းနှင့်ခရစ်ယာန် အသက်တာအတွက်လုံလောက်သော ဘော်ပြချက် (နှုတ်ကပတ်တော်)ကိုနားလည်နိုင်ရန် လူ၏ စိတ်နှလုံးနှင့် နှလုံးသားကို တို့ထိရန် သန့်ရှင်းသောဝိညာဉ်တော်ကိုပေးထားသည်။ (အလင်းပေးခြင်း) ဆိုလိုသည်မှာ ကျမ်းရေးသူအားမူတ်သွင်းနှိုးဆော်ခြင်း၌ အကန့်အသတ်ရှိကြောင်း နားလည်စေသည်။ အတိုင်းအဆမရှိသော ကျမ်းရေးသည့်အခွင့်အာဏာ၊ ရူပါရုံ သို့မဟုတ် ဖွင့်ပြခြင်းမျိုး မရှိချေ။ ဓမ္မသစ်ကျမ်းဂန်ပြီးပြည့်စုံပြီ ဖြစ်သည်။ ဘုရားသခင်ကို သင့်လျော်မှန်ကန်စွာ တုန့်ပြန်ရန် လိုအပ်သောအလုံးစုံ သမ္မာတရားသည်ယခုတွင် ရှိနေပြီ ဖြစ်သည်။ ညီညွတ်သော ကျမ်းရေး သူများနှင့်မညီညွတ်သော ယုံကြည်သူများအကြား၌ ဤသမ္မာ တရားသည်သာ အမှန်ကန်ဆုံး ဖြစ်သည်။ မည်သည့် ခေတ်သစ် စာရေးသူ သို့မဟုတ် ကျမ်းရေးသူ မျှ ဘုရားအသုံးပြုခဲ့သည့် ကျမ်းရေးသူများ အဆင့်၌မရှိနိုင်ပါ။

ခ. အချို့အချက်အလက်များ၌ ဓမ္မဟောင်းနှင့်ဓမ္မသစ် ပရောဖက်များတူညီမှုရှိသည်။

၁။ အနာဂတ် ကာလအဖြစ်များကို ကြိုတင်ဟောကြားခြင်း (ပေါလု၊ တမန်တော် ၂၇:၂၂၊ အာဂဗု၊ တမန်တော် ၁၁:၂၇-၂၈၊ ၂၁:၁၀-၁၁၊ အခြားအမည်မတော်ပြသော ပရောဖက်များ၊ တမန်တော် ၂၀:၂၃)

၂။ စီရင်ခြင်းကိုကြွေးကြော်ခြင်း (ပေါလု၊ တမန်တော် ၁၃:၁၁၊ ၂၈:၂၅-၂၈)

၃။ အဖြစ်အပျက်တခုကို ရှင်းလင်းသောပုံဆောင်မှုဖြင့် လုပ်ဆောင်ပြခြင်း (အာဂဗု ၊ တမန်တော် ၂၁:၁၁)

ဂ. တခါတရံ ဟောကိန်းထုတ်ခြင်း နည်းလမ်း၌ ဧဝံဂေလိသမ္မာတရားကို ဝေငှကြွေးကြော် (တမန်တော် ၁၁:၂၇-၂၈၊ ၂၀:၂၃၊ ၂၁:၁၀-၁၁) သော်လည်း အဓိက အားဖြင့် သတင်းကောင်းကြားပြောရန်သာဖြစ်သည်။ ကောရိန္နု၊ သြဝါဒစာ ပထမစောင်ရှိ ပရောဖက်ပြုခြင်းမှာ သတင်းကောင်းကြားပြောခြင်းနှင့် ယှက်နွယ်ပတ်သက်လျက်ရှိသည် (၁၄:၂၄၊ ၃၉)။

ဃ. ထိုအချိန်ကာလနှင့် လျော်ညီသောဖွင့်ပြခြင်းနှင့် အသစ်သောအခြေအနေ၊ ထုံးတမ်းသို့မဟုတ် အချိန်ကာလ တခုစီတိုင်း အတွက် ဘုရားသခင်၏သမ္မာတရားကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်သည် (၁ကော ၁၄:၃)။

င. ထိုလုပ်ဆောင်မှုတို့ကို ပေါလုအစပြုခဲ့သော အစောပိုင်းအသင်းတော်များ၌ တွေ့ရပြီး (၁ကော ၁၁:၄-၅၊ ၁၂:၂၈၊ ၂၉၊ ၁၃:၂၊ ၈၊ ၉၊ ၁၄:၁၊ ၂၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀) Didache (ပထမရာစုနှောင်းပိုင်းသို့မဟုတ် ဒုတိယရာစု ရက်စွဲအတိအကျမသိရ)တွင် ဘော်ပြပြီး အာဖရိက မြောက်ပိုင်း၌ ဒုတိယ နှင့်တတိယရာစုနှစ်မှ Montanism တွင်လည်းတွေ့ရသည်။

IV. ဓမ္မသစ်ဆုကျေးဇူးများအဆုံးသတ်သွားပြီလော?

က. ဤမေးခွန်းကို ဖြေဆိုရန်ခက်ခဲမှုရှိပါသည်။ ဆုကျေးဇူးများ၏ရည်ရွယ်ချက် အနက်အဓိပ္ပါယ်ထုတ်ခြင်းအားဖြင့် ရှင်းလင်း ရန်အထောက်အကူပြုပါသည်။ ဧဝံဂေလိသတင်းကောင်းကို စတင်ဟောကြားခြင်းကို အတည်ပြုခြင်း၊ သို့မဟုတ် အသင်း တော်အတွက်သာမက လောကမှောင်မိုက်တန်ခိုးထဲ အသင်းတော်ဆက်လက်ချီတက်နိုင်ရန်ဖြစ်သည်။

ခ. အထက်ပါမေးခွန်းကိုဖြေရန် အသင်းတော်သမိုင်းကိုကြည့်၍ အဖြေထုတ်မည်လော? သို့တည်းမဟုတ် ဓမ္မသစ်ကျမ်းကိုပင် ကြည့်၍ အဖြေထုတ်မည်လော? ဝိညာဉ်ဆုကျေးဇူးတို့သည် ခေတ္တယာယီအတွက်သာဖြစ်ကြောင်း ညွှန်းဆိုချက် ဓမ္မသစ်၌မရှိပါ။ ၁ကော ၁၃:၈-၁၃ ကို လက်ကိုင်ပြုသူတို့က ထိုကျမ်းချက်ကို အစိုးတရပြု၍ မေတ္တာမှလွဲ၍ ကျန်သည့်အရာအားလုံး ရွေ့လျော့ ပျောက်ကွယ်မည်ဟု အခိုင်အမာဆိုသည်။

ဂ. အခွင့်အာဏာသည် အသင်းတော်သမိုင်း၌မဟုတ်ပဲ ဓမ္မသစ်ကျမ်း၌သာရှိသည် ဆိုလျှင် ဆုကျေးဇူးများဆက်လက် တည် ရှိကြောင်း ယုံကြည်သူတို့ အတည်ပြုရန်သာရှိပါသည်။ သို့သော်လည်း ထုံးတမ်း ဓလေ့က ကျမ်းအနက်ဖွင့်မှု အပေါ် အ ကျိုးသက်ရောက်မှုလည်းရှိနိုင်ပါသည်။ ဥပမာအားဖြင့် အချို့ ကျမ်းချက်များက လက်တွေ့ ကျင့်သုံးမှု မရှိတော့သည်ကို လည်းတွေ့ရသည်။ (သန့်ရှင်းသောအနမ်း၊ အမျိုးသမီးများ ဦးခေါင်း ကိုဖုံးအုပ်ခြင်း၊ ယုံကြည်သူတို့အိမ်၌ စုဝေးကြခြင်း၊ အစရှိသဖြင့်..) ထုံးတမ်း ဓလေ့တခုက ကျမ်းစာ အပေါ်ဤသို့သက်ရောက်မှုရှိသော အသင်းတော်သမိုင်းကို လျစ်လျူရှု၍ မရပြန်ပေ။

ဃ. ရိုးစင်းသောမေးခွန်း ဖြစ်သော်လည်း အတိအကျ ဖြေဆိုရန် ခက်ခဲပါသည်။ အချို့ ယုံကြည်သူတို့က ရပ်စဲပြီဟုထောက်ခံ မည်ဖြစ်သလို အချို့ ကလည်း မရပ်စဲ သေးဟု ခံယူပါသည်။ ဤနေရာ၌ ယုံကြည်သူ တို့၏ နှလုံးသားသည်သာ သေ့ ချက်ဖြစ်ပါသည်။ ဓမ္မသစ်ကျမ်း သည် တရား သေယူရန် ခက်ခဲ၍ ယဉ်ကျေးမှု နှင့်လည်း ဆက်နွယ်နေသည်။ မည်သည့် ကျမ်းချက် သည် ထုံးတမ်းစဉ်းစား/သမိုင်းကြောင်း၏ သက်ရောက်မှု ရှိကြောင်းနှင့် မည်သည့်ကျမ်းချက်သည် အချိန်ကာလ တိုင်းနှင့်ထုံးတမ်းစဉ်းစားတိုင်းနှင့် အဝင်မှုရှိကြောင်း ဆုံးဖြတ်နိုင်ရန်ခက်ခဲမှုရှိသည် (Fee and Stuart ၏ 'How to Read the Bible for All it's Worth, PP 14-19 နှင့် 69-77)။ ဤနေရာ၌ လွတ်လပ်မှုနှင့် တာဝန်ရှိမှုနှင့်စပ်ဆိုင်၍ ရောမာ ၄:၁ -၁၅-၁၉ နှင့် ၁ကော ၈-၁၀ သည် အရေးကြီး မှုရှိပါသည်။ မေးခွန်း အဖြေ ထုတ်ရန် အောက်ပါ နှစ်ချက်သည် အရေးကြီးပါသည်။

၁။ ယုံကြည်သူတိုင်းသည် မိမိတို့ ကိုယ်စီရသည့် အလင်းတရား၌ ယုံကြည်ခြင်း ဖြင့်လျှောက်လှမ်းရပါသည်။ ယုံ ကြည်သူ၏ နှလုံးသားနှင့် ရည်ရွယ်ချက်ကိုသာ ဘုရားသခင်ကြည့်ရှုပါသည်။

၂။ ယုံကြည်သူတိုင်းသည် အခြားယုံကြည်သူများ ၎င်းတို့၏ နားလည်ယုံကြည်မှု အတိုင်းလျှောက်လှမ်းခွင့်ပြု နိုင်ရ ပါသည်။ သမ္မတရား၏ ဘောင်အတွင်း ခွင့်ပြုရပါမည်။ ဘုရားသခင်က အားလုံးကိုချစ်သည်နည်းတူ အချင်း ချင်းချစ်နိုင်ဘို့ လိုပါသည်။

၃. အချုပ်ကိုဆိုရသော် ခရစ်ယာန်အသက်တာဟူသည် ယုံကြည်ခြင်း၊ မေတ္တာတို့ဖြင့် တည်ဆောက်သော ဘဝတခုဖြစ်သည်။ ပြီးပြည့်စုံသော သီဩလော်ဂျီတခုမဟုတ်ပါ။ တိကျခိုင်မာသောအချက် သို့မဟုတ် ပြီးပြည့်စုံသော အယူဝါဒတို့ထက် ဘုရားသခင်နှင့်တော်စပ်မှု အားဖြင့် တဆင့်သက်ရောက်သော အခြားသူများနှင့် ဆက်နွယ်မှုက သာ၍အရေးကြီးပါသည်။

၄:၂၀ “အကျွန်ုပ်တို့ဘိုးဘေးများ” အာဗြဟံနှင့် ယာကုပ်ကို ရည်ညွှန်းသည် (ကမ္ဘာဦး၁၂:၇, ၃၃:၂၀)။ ဘုရားသခင်၏ ပဋိညာဉ် အောက်၌ ၎င်းတို့သည်လည်း အကြီးဝင်ပတ်သက်မှုရှိကြောင်း အခိုင်အမာပြောဆိုသည် (၈:၃၁-၅၉)။

▣ ‘ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏’ ထာဝရဘုရားကို မည်သည့်အရပ်ဒေသ၌ ကိုးကွယ်အပ်ကြောင်း အငြင်းပွားစရာ အချက်ကို ထောက်ပြနေသည်။ ယုဒလူမျိုးတို့က မောရိတောင် (ဗိမာန်တော်နံဘေး) ကို အလေးထား၍ ရှုမာရီလူတို့ကမူ ဂေရဇိန် တောင် (၁၂၉ဘီစီတွင် John Hyracanus ဖျက်ဆီးခဲ့သော ရှုမာရီဗိမာန်တော်) ကို အထွဋ်အမြတ်ထားလေသည်။

ယနေ့ခေတ်ကာလ၌ပင် ထိုနေရာဒေသအစွဲအလန်းများအားဖြင့် ခရစ်တော်နှင့်အမြင့်ဆုံးတော်စပ်မှု အနေအထားမှ ပြန်လည် ရွေ့လျော့နေကြပြန်သည်။ လူတို့သည် ဘာသာရေးဆန်ဆန်၊ အတွေးအခေါ်ဆန်ဆန်ပေါ်ရပ်တည် နေရသည်ကို ကိုပင်မွေ့လျော်ကြ သည်။

၄:၂၁ “ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့မသွားပဲ ခမည်းတော်ကိုကိုးကွယ်ရမည့် အချိန်ကာလရောက်ဆဲရှိ၏” ဤဖွင့်ပြချက်သည် ထိုမိန်းမသာမက တပည့်တော်များ အတွက်ပါ တုန်လှုပ်စရာဖြစ်ပါသည်။ ဘုရားသခင်အတူမပါရှိလျှင် မည်သည့် နေရာဒေသ ဖြစ်စေ အကျိုးမရှိပါ။

၄:၂၂ “ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏” မေရိယအစပြုလာရာကို အတည်ပြုခြင်းဖြစ်သည် (ကမ္ဘာဦး၁၂:၂-၃, ၄၈:၈- ၁၂, ဟေရာယ ၂:၃, ရောမ ၉:၄-၅)။

၄:၂၃ “အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏” ခပ်သိမ်းသောလူတို့၏ကိုးကွယ်ခြင်းနှင့် ဆိုင်သောမာလခိ ဝေးဝေးကို သွယ်ဝိုက်ရည်ညွှန်းသည်။ သခင်ယေရှုက ထာဝရအသက်လက်ဆောင်ကို အသေခံပြီးနောက်ပိုင်းသာမက မြေကြီးပေါ်အသက်ရှင်စဉ် ကာလ၌ပင် ယူဆောင်လာကြောင်း ရှင်းလင်းစွာမြင်စေသည်။ ဤ ဘော်ပြချက် အားဖြင့်လည်းမေရိယ နှစ်ကြိမ်ကြွဆင်းသည့် စပ်ကြား ကာလနှင့်စပ်ဆိုင်၍ ဟိုဘက်ဒီဘက် လွန်ဆွဲမှုကို ထင်ဟပ်ပေါ်လွင်စေလေသည်။ ယခုအချိန်ကာလ နှစ်ခု (အထူးခေါင်းစဉ် ၁ယော ၂:

၇) သည် ယခုအခါ တထပ်တည်းကျနေပြီဖြစ်သည်။ ဝိညာဉ်တော်ခေတ်ကာလသစ်သည် ယခုမျက်မှောက်၌ ရောက်ရှိပြီဖြစ်သည်နည်း တူ အပြစ်၊ မှောင်မိုက်တန်ခိုးစပ်ဆိုင်သည့် ကာလ၌လည်း နေထိုင်နေရဆဲဖြစ်သည်။

ယေရှုက ထိုအချိန်ကာလ သစ်သည် သူ့အားဖြင့် အစပြုပြီဖြစ်ကြောင်း မိန့်ဆိုသည်။ ဝိညာဉ်တော်ခေတ်ကာလ မေရှိယ ခေတ်ကာလသည် အစပြုခဲ့ပြီဖြစ်သည်။

☐ **“နာမ်ဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း”** နံဝိညာဉ် (အထူးခေါင်းစဉ် ၃:၈) ဟူသော အသုံးအနှုံးက နေရာဒေသ သို့မဟုတ် ရုပ်ခန္ဓာ နှင့်စပ်ဆိုင်သော အပေါ်ယံ အပြင်ပန်း ဘာသာရေးလုပ်ထုံးမျိုးမဟုတ်သော ကိုးကွယ်ခြင်း အမှန်ကို ညွှန်ပြသည်။ သစ္စာ တရားဟူသော အသုံးအနှုံးကို ဟေဗြဲဘာသာအရ သစ္စာစောင့်သိခြင်း၊ သို့မဟုတ် ယုံကြည်ကိုးစားခြင်း အဖြစ် အသုံးပြုစဉ်တွင် ဂရိဘာ သာ၌မူ စိတ်နှလုံးနှင့်ဆိုင်သော ခံယူမှု အဖြစ်သုံးနှုံးသည်။ အထူးခေါင်းစဉ် သစ္စာတရား ၆:၅၅ နှင့် ၁၇:၃ ကိုကြည့်ပါ။

☐ **“ခမည်းတော်”** ယေရှုခရစ်တော်သည် ဘုရားသခင်၏တပါးတည်းသောသားတော်ဖြစ်ကြောင်း ပေါင်းစပ်တော်ပြခြင်းမရှိပဲ ဤထူးခြားသော အခေါ်အဝေါ်ကို ဓမ္မသစ်ကျမ်း၌ ရှားရှားပါးပါးတွေ့ရသည်။

အထူးခေါင်းစဉ် “ခမည်းတော်”
ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်ကို ဘခင်ကဲ့သို့ နက်နဲသည့် မိသားစုအသွင် တင်စားမိတ်ဆက်ထားသည်။
၁။ ဣသရေလတိုင်းနိုင်ငံအား ထာဝရဘုရား၏ သားအဖြစ်တင်စားတော်ပြသည် (ဟောရှာ၁၁:၁၊ မာလခိဒုး၁၇)။
၂။ တရားဟောရာကျမ်း အစောပိုင်း၌ပင် ဘုရားသခင်အား ဘခင်ကဲ့သို့ တင်စားသုံးနှုံးသည်(၁:၃၁)။
၃။ တရားဟောရာကျမ်း ၃၂၅ ဣသရေလကို “သားသမီး” ဟူ၍လည်းကောင်း၊ ထာဝရဘုရားအား “သင့်အဘ” ဟူ၍လည်းကောင်း ခေါ်ဝေါ်ထားသည်။
၄။ ဤနှိုင်းယှဉ်တင်စားမှုကို ဆာလံ၁၀၃:၁၃ နှင့် ဆာလံ၆၈:၅ တွင်တွေ့ရသည်(မိဘမရှိသောသူတို့၏အဘ)။
၅။ ပရောဖက် ကျမ်းတို့၌ အများဆုံး အသုံးပြုသည် (ဟောရှာယ၁:၂၊ ၆:၃၈၊ ၆:၃၁၆၊ ၆:၃၈၊ ယေရမိဒုး၄:၁၉၊ ၃၁:၉)။ သခင်ယေရှု ခေါ်ဝေါ်သုံးနှုံး မှုကိုကြည့်သော် ဂရိဘာသာ၌ Pater ဟုသုံးနှုံးသောအသုံးအနှုံးသည် အာရေမိဘာသာစကား၌ “အဗ္ဗအဘ” ဟုနားလည်ရသည်။ (မာကု၁၄:၃၆) အိမ်ထောင်မိသားစု အသုံးအနှုံး အားဖြင့် ခမည်းတော်ဘုရားနှင့်ယေရှု၏ နက်နဲသောတော်စပ်မှုကို ညွှန်ပြရာ ယုံကြည်သူတို့၏ ခမည်းတော်ဘုရားနှင့် နက်နဲသော တော်စပ်မှုကိုလည်းတော်ပြနားလည်စေသည်။ ‘ခမည်းတော်’ အသုံးအနှုံးကို ဓမ္မဟောင်းကျမ်းစာ၌ သတိနှင့် ထောက်ထား သုံးနှုံးသော်လည်း သခင်ယေရှုကမူ မကြာခဏပင် သုံးနှုံးထားသည်။ ထိုအရာသည် ယုံကြည်သူတို့အနေဖြင့် ခရစ်တော်အားဖြင့်ရသော ခမည်းတော်ဘုရားနှင့် အသစ်သောတော်စပ်မှုကို ဖွင့်ပြသည် (မသဲ ၆:၉)။

☐ **‘ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်အလိုရှိတော်မူ၏’** ဘုရားသခင်သည် ပျောက်ဆုံးသောလူသားမျိုးနွယ်ကို လိုလိုလားလား ရှာဖွေလျှောက်ရှိသည်(ဟောရှာယ၅၅၊ ယေဇကျေလ၁၈:၂၃,၃၂၊ လုကာ၁၉:၁၀၊ ယေား၁၂၊ ၃:၁၆)။

၄:၂၄ **‘ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏’** ☐ဘုရားသခင်၏ ဝိသေသတို့ကို တော်ပြရာ၌ ယောဟန်သုံးနှုံးလေ့ရှိသော ဝါကျတို့ များမှတစ်ဆင့်ဖြစ်သည်။ (၁) ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (၂) ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏ (၃) ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏ ဤအချက်၌ (၁) ခန္ဓာအသွေးအသားမဟုတ်ခြင်း (၂) နေရာဒေသတစ်ခုတည်း၌ တည်ရှိ ဟန်ကန်သတ်၍မရခြင်း (၃) အချိန်ကာလ မရှိခြင်း (၄) ကောင်းကင်အရာနှင့်မြေကြီးအရာ အလွန်ကွာခြားခြင်းတို့ကို နားလည်စေသည်။

၄:၂၅ **“မေရှိယကြွလာတော်မူသည်”** ဓမ္မသစ်ကျမ်းတစ်စောင်လုံး၌ မေရှိယအသုံးအနှုံးကို ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌သာ နှစ်ကြိမ် တွေ့ရသည် (၁:၄၁၊ ၄:၂၅)။

အထူးခေါင်းစဉ် “မေရှိယ”

မေရှိယအသုံးအနှုံးနှင့် ဘိသိက်ခံရသောသူ အသုံးအနှုံးကို တွဲဘက်အသုံးပြုလေ့ရှိသောကြောင့် အတိအကျအနက်ဖွင့်ရန် ခက်ခဲမှုရှိသည်။

- ၁။ ယုဒရှင်ဘုရင်တို့အားသုံးနှုံးထားခြင်း (၁ရာ၂း၁၀, ၁၂း၃)
 - ၂။ ယုဒ ယဇ်ပုရောဟိတ်တို့အား သုံးနှုံးထားခြင်း (ဝတ်ပြုရာ၄း၃,၅)
 - ၃။ ကုရုမင်းအား သုံးနှုံးထားခြင်း (ဟောရှာယ၄၅း၁)
 - ၄။ #၁ နှင့် #၂ ကို ဆာလံ၁၁၀ နှင့် ဇာခရိ၄ ဌှိ ပေါင်းစပ်သုံးနှုံးထားခြင်း
 - ၅။ ဒါဝိဒ်၏ရာဇဝလ္လင်၌ ဆက်ဆံမည့် အရှင်သည် ဖြောင့်မတ်ခြင်း အချိန်ကာလသစ်ကို ယူဆောင်လာမည်အကြောင်း ဘုရား၏အထူးကြွဆင်းလာခြင်း၌ အသုံးပြုသည်။
 - က. ယုဒမျိုးနွယ် (ကမ္ဘာဦး၄၉း၁၀)
 - ခ. ယေရုဇာဲမ်အနွယ် (၂ရာ၇)
 - ဂ. ခပ်သိမ်းသောအရာကို အုပ်စိုးခြင်း (ဆာလံ၂, ဟောရှာယ၉း၆, ၁၁း၁-၅, မိက္ခာ၅း၁-၄)
- အောက်ပါအချက်များအားဖြင့် ယေရှုအား ဘိသိက်ခံရသောသူ (ခရစ်တော်)ဖြစ်ကြောင်း တွဲဘက်တွေ့ရသည်။
- ၁။ စတုတ္ထတိုင်းနိုင်ငံကာလ အတွင်း ဒံယေလ ၂၌ ထာဝရနိုင်ငံတော်ကို အစပြုမိတ်ဆက်ခြင်း၊
 - ၂။ ဒံယေလ၇း၁၃ ၌ထာဝရနိုင်ငံတော်အား “လူသားတော်” ကိုအပ်ပေးခြင်းဖြင့် အစပြု မိတ်ဆက်ခြင်း၊
 - ၃။ ရွေးနှုတ်ခြင်း ကျမ်းပိုဒ် ဒံယေလ၉း၂၄ က ကျရှုံးသော လောကသမိုင်းကြောင်းကို အထွတ်အထိပ်သို့ ညွှန်ပြခြင်း၊
 - ၄။ သခင်ယေရှုကိုယ်တော်တိုင် ဒံယေလအနာဂတ္တိကျမ်းကို ကိုးကားခြင်း (မသံ၂၄း၁၅, မာကု၁၃း၁၄)

▣ ‘ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်’ ရှုမာရီလူမျိုးတို့ အနေဖြင့် မေရှိယကို မျှော်လင့်နေကြကြောင်း ဘော်ပြသည်။ ဘုရားသခင်၏ဖြစ်ခြင်းအလုံးစုံကို မေရှိယ၌ မြင်ရမည်ဟု မျှော်လင့်ကြသည်။

၄း၂၆ “သင်နှင့်စကားပြောသော ငါသည် မေရှိယပင်ဖြစ်သည်” ဟောရှာယ၅၂း၆ ကို သွယ်ဝိုက်ညွှန်းဟန်ရှိသည်။ ၎င်း၏ဘုရားဖြစ်ခြင်းကို တည့်တည့်ပွင့်လင်းစွာ အတည်ပြုချက်ဖြစ်ရာ (အခြားခရစ်ဝင်ကျမ်းများနှင့်အလွန်ကွာဟမှု ရှိသည်) ထာဝရဘုရား၏ ဓမ္မဟောင်းကာလ ပဋိညာဉ်အမည်နာမဖြစ်သော “ငါဖြစ်သည်” ကိုတွေ့ရသည်(ထွက်မြောက်ရာ၃း၁၂,၁၄)။ သခင်ယေရှုက ဤဓမ္မဟောင်းအသုံးအနှုံးကို သုံးခြင်းဖြင့် ထာဝရဘုရားက ယေရှုခရစ်အားဖြင့် မိမိကိုယ်ကို ဘော်ပြသည်ကိုနားလည်ရသည်(ယောစး၂၄,၂၈,၅၈, ၁၃း၁၉, ၁၈း၅ နှိုင်းယှဉ်ရန် ဟောရှာယ၄၁း၄, ၄၃း၁၀, ၄၆း၄)။ ဤ ‘ငါသည်’ အသုံးအနှုံး၌ အထူးသဖြင့် ၆း၃၅,၅၁, ၈း၁၂, ၁၀း၇,၉,၁၁, ၁၄, ၁၁း၂၅, ၁၄း၆, ၁၅း၁,၅ မှ ‘နာမ်’ ကို အထူးပြုထားသော ‘ငါသည်’ နှင့်ကွာခြားမှုရှိသည်ကိုလည်းတွေ့ရသည်။

ကျမ်းချက် ၄း၂၇-၃၀ ထိုအခါတပည့်တော်တို့သည်ရောက်လာ၍ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့သြခြင်းရှိကြ၏။ သို့သော်လည်း အဘယ်အလိုတော်ရှိသနည်း။ ထိုမိန်းမနှင့် အဘယ့်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။ ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင် အကျွန်ုပ်ပြုဘူးသမျှသောအမှုအရာတို့ကိုထုတ်ဘော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည်ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အားပြောဆိုသော် သူတို့သည်မြို့ထဲမှထွက်၍ အထံတော်သို့သွားကြ၏။

၄း၂၇ “ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့သြခြင်းရှိကြ၏” ဓလေ့ထုံးတမ်းတရအားဖြင့် ယုဒလူမျိုးတို့ အလျှင်းမပြုသည့်အရာဖြစ်သည်။

▣ “သို့သော်လည်း အဘယ်အလိုတော်ရှိသနည်း ထိုမိန်းမနှင့် အဘယ့်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ” ယောဟန်ကိုယ်တိုင်က မျက်မြင်သက်သေ ဖြစ်ခြင်းကိုပြသည်။ ဤ မယုံနိုင်စရာ လုပ်ဆောင်မှုကို ၎င်းကိုယ်တိုင်ကောင်းစွာအမှတ်ရနေပါသည်။

၄း၂၈ “ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍” ဤအမျိုးသမီးသည် စိတ်လှုပ်ရှားစွာဖြင့် ရွာသို့ သက်သေခံရန် အသော့နှင့်သည်ကို မှတ်သားသော မျက်မြင်သက်သေပင်ဖြစ်သည် (၂၉-၃၀)။

၄:၂၉ “ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လော” သဒ္ဒါသဘောအရ သံသယဝင်သော မေးခွန်းဖြစ်သော်လည်း သူမကေန်အမှန် ယုံကြည်ကြောင်း ကျမ်းချက်ကပင် သက်သေထူပါသည်။

ကျမ်းချက် ၄:၃၁-၃၈ မရောက်မှီတွင် တပည့်တော်တို့က အရှင်ဘုရား အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင် သင်တို့မသိသောစားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် တပည့်တော်တို့က တစုံတယောက်သောသူသည် စားစရာကိုပိုပြီလောဟု အချင်းချင်းမေးမြန်းကြလျှင် ယေရှုက ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။ ယခုမှစ၍ လေးလလွန်လျှင် စပါးရိတ်ရာ ကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော ငါဆိုသည်ကား စပါးရိတ်ခြင်းအလိုငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကျသောသူနှင့်စပါးရိတ်သောသူတို့သည် အထူးဝမ်းမြောက်ကြလိမ့်မည်။ တဦးက ပျိုးကျ၏။ တဦးကား စပါးရိတ် ၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။ သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့သည် လယ်လုပ်ကြ၍ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ဝင်ရကြ၏ဟု မိန့်တော်မူ၏။

၄:၃၂ ‘ဤနေရာ၌ လည်းနှစ်မျိုးရည်ညွှန်းချက်တွေ့ရပြန်ရာ ကောင်းကင်အရာနှင့်မြေကြီးအရာ၊ ဝိညာဉ်အရာနှင့်ဇာတိအရာကို တွေ့ရသည်။ သခင်ယေရှုအနေဖြင့် ဧဝံဂေလိ ခရီးစဉ်ဖြစ်သည်အတိုင်း အခြားအရာများထက် ပျောက်ဆုံးဝိညာဉ်သည်သာ ဦးစားပေးအရာ ဖြစ်သည်။

၄:၃၄ ‘ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏’ ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး၁၇ သည် သခင်ယေရှုအနေဖြင့် ခမည်းတော်ဘုရားစေခိုင်းရာကို သဘောပေါက်သည်အတိုင်း ရှင်းလင်းစွာဖွင့်ပြချက်ဖြစ်သည် (မာကု၁၀:၄၅, လုကာ၁၉:၁၀, ယောဇး၂၉)။

ယေရှုခရစ်တော်၏ အမှုတော်မြတ်အားဖြင့်စေလွှတ်တော်မူသော ခမည်းတော်အား ထင်ရှားစေခြင်းနှင့် ခမည်းတော်ဘုရား စေခိုင်းသမျှကို လုပ်ဆောင်ခြင်း၏ ခြားနားချက်ကိုလည်း တွေ့ရပြန်သည်။ ယေရှုအားစေလွှတ်ခြင်းနှင့် စပ်ဆိုင်၍ အသုံးအနှုံးနှစ်မျိုးကို အောက်ပါအတိုင်းတွေ့ရသည်။

၁။ Pempō (၄:၃၄, ၅:၂၃, ၂၄:၃၀, ၃၇, ၆:၃၈, ၃၉, ၄၀, ၄၄, ၇:၁၆, ၁၈, ၂၈, ၃၃, ၈:၁၆, ၁၈, ၂၆, ၂၉, ၉:၄, ၁၂:၄၄, ၄၅, ၄၉, ၁၄:၂၄, ၁၅:၂၁, ၁၆:၅)

၂။ Apostellō (၃:၁၇, ၂၄, ၅:၃၆, ၃၈, ၆:၂၉, ၅၇, ၇:၂၉, ၈:၄၂, ၁၀:၃၆, ၁၁:၄၂, ၁၇:၃, ၁၈, ၂၁, ၂၃, ၂၅, ၂၀:၂၁)

အလားတူဘော်ပြချက်ကို ၂၀:၂၁၌ တွေ့ရသည်။ ယုံကြည်သူတို့သည် ခမည်းတော်ဘုရားကိုယ်စား ရွေးနှုတ်ကယ်တင်ခြင်းအတိုအလိုငှါ လောကထဲသို့ စေလွှတ်ခံရသော သူများဖြစ်သည်(၂ကော၅:၁၃-၂၁)။

အထူးခေါင်းစဉ် “အလိုတော်” (Thelema)

ရှင်ယောဟန်ခရစ်ဝင်

- ခမည်းတော်၏အလိုတော်ကိုဆောင်တို့.ရန်ယေရှုကြွလာခြင်း (၄:၃၄, ၅:၃၀, ၆:၃၈)
- ခမည်းတော်ကသားတော်အား အပ်ပေးတော်မူသော သူတို့.ကိုနောက်ဆုံးနေ့.ရက်၌ထမြောက်စေခြင်း (၆:၃၉)
- သားတော်ကိုယုံကြည်သောသူအပေါင်း (၆:၂၉,၄၀)
- အလိုတော်သို့.လိုက်သောဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူခြင်း (၉:၃၁ နှင့် ၁ယော၅:၁၄)

ရှင်မသဲ၊ ရှင်မာကု၊ ရှင်လုကာ ခရစ်ဝင် (The Synoptic)

- ခမည်းတော်အလိုကိုဆောင်ခြင်းသည် အရေးကြီးကြောင်း (မသဲ၇:၂၁)
- ခမည်းတော်အလိုတော်ကို ဆောင်သောသူသည် ခရစ်တော်၏ ညီ၊နမ၊အမိဖြစ်ခြင်း (မသဲ၁၂:၅၀, မာကု၃:၃၅)
- မည်သူတဦးတယောက်မျှ ပျက်စီးခြင်းငှါ အလိုတော်မရှိခြင်း (မသဲ၁၈:၁၄, ၁တိ၂:၄, ၂ပေဒု:၉)
- ကရာနီသည် ခရစ်တော်အတွက် ဘုရားသခင်အလိုတော်ဖြစ်ခြင်း (မသဲ၂၆:၄၂, လုကာ၂၂:၄၂)

ပေါလု၏စာစောင်များ၊

- ယုံကြည်သူများ၏ ရင့်ကျက်ခြင်းနှင့်ဆက်ကပ်ခြင်း (ရောမ၁၂:၁-၂)
- ယုံကြည်သူတို့.အား ဆိုးညစ်သောဤဘဝမှ ကယ်နှုတ်ခြင်း (ဂလာတိ၁:၄)
- အလိုတော်နှင့်အညီ ရွေးနှုတ်ခြင်းအစီအစဉ် (ဧဖက်၁:၅,၉,၁၁)
- အလိုတော်ကိုပိုင်းခြား၍သိပြီး ဝိညာဉ်တော်နှင့်ပြည့်စုံခြင်း (ဧဖက်၅:၁၇-၁၈)
- ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကိုနားလည်ခြင်း (ကောလောသဲ၁:၉)
- အလိုတော်နှင့်အညီစုံလင်၍ တည်ကြည်မည်အကြောင်း (ကောလောသဲ၄:၁၂)
- အလိုတော်နှင့်အညီသန့်.ရှင်းစေခြင်း (၁သက်၄:၃)
- အလိုတော်အတိုင်း အရာရာ၌ကျေးဇူးတော်ကို ချီးမွမ်းခြင်း (၁သက်၅:၁၈)

ပေတရု၏စာစောင်များ၊

- ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့် လူမိုက်တို့.၏မိုက်မဲသောစကားကို ချေစေခြင်းငှါ အလိုတော်ရှိခြင်း (မင်းအာဏာစက်ကိုဝန်ခံခြင်း) (၁ပေ၂:၁၅)
- ယုံကြည်သူတို့.၏ ဆင်းရဲခံရခြင်း (၁ပေ၃:၁၇, ၄:၁၉)
- မိမိတပ်မက်ခြင်း တရားကို မကျင့်ခြင်း (၁ပေ၄:၂)

ယောဟန်၏စာစောင်များ၊

- ယုံကြည်သူ၏ နိစ္စထာဝရတည်ခြင်း (၁ယော၂:၁၇)
- ယုံကြည်သူတို့.တောင်းသော ဆုအတွက် သေခံချက် (၁ယော၅:၁၄)

၄:၃၅ “ယခုမှစ၍ လေးလလွန်လျှင် စပါးရိတ်ရာကာလဖြစ်လိမ့်မည်” ယခုပင်လျှင် ဝိညာဉ်ရေးတုန့်.ပြန်လုပ်ဆောင်မှု အတွက် အခွင့်အလမ်းရှိနေသည်ကို တော်ပြသော တင်စားသုံးနှုံးချက်ဖြစ်သည်။

၄:၃၆-၃၈ “တဦးကား ပျိုးကျ၏၊ တဦးကားစပါးရိတ်၏” ပရောဖက်တို့.၏လုပ်ဆောင်ချက်၊ သို့.မဟုတ် ဗဟိုဗဟိုဆရာယောဟန်၏ လုပ်ဆောင်ချက်ကိုညွှန်းသည်။ ဤအသုံးအနှုံးကို ၁ကော၃:၆-၈ ၌ပေါလုနှင့်အာပေါလု၏ လုပ်ဆောင်ချက်ကိုတော်ပြရာ၌ တွေ့.ရသည်

ကျမ်းချက် ၄:၃၉-၄၂ ရှုမာရီမိန်းမက အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်တော်ပြီဟု သက်သေခံသောစကားကြောင့် ထိုမြို့၌နေသော ရှုမာရီလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။ ထို့ကြောင့် ရှုမာရီလူတို့သည် အထံတော်သို့ရောက်လျှင် မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ အခြားသောသူ အများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊ ထိုမိန်းမအား ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့် သာ ယုံကြည်သည်မဟုတ်၊ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်ဟုဆိုကြ၏။

၄:၃၉ ‘ရှုမာရီလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏’ “ယုံကြည်ခြင်း” အသုံးအနှုံး၌ ယောဟန်က အခြားအသုံးအနှုံးများကိုလည်း ပေါင်းစပ်အသုံးပြုထားရာ -၌ ယုံကြည်ခြင်း (en)၊ မည်သူမည်ဝါဖြစ်ကြောင်း ယုံကြည်ခြင်း (hoti) နှင့် “-ကိုယုံကြည်ခြင်း” တို့ကိုတွေ့ရသည်(၂:၁၁,၂၃, ၃:၁၆,၁၈,၃၆, ၆:၂၉,၃၅,၄၀,၄၀, ၇:၅,၃၁,၃၈,၄၅, ၈:၃၀, ၉:၃၅,၃၆, ၁၀:၄၂, ၁၁:၂၅,၂၆,၄၅,၄၈, ၁၂: ၁၁,၃၇,၄၂,၄၄,၄၆, ၁၄:၁,၁၂,၁၆,၉, ၁၇:၂၀)။ ဤအမျိုးသမီး၏ သက်သေခံချက်ကြောင့် ရှုမာရီလူတို့ ယုံကြည်ပြီဖြစ်သော်လည်း (၃:၉) ကိုယ်တိုင်ကိုယ်ကျ ယေရှု၏စကားတော်ကိုကြားပြီးသောအခါ ယေရှု၏သက်သေကိုရရှိလေသည် (၄:၄၁-၄၂)။ ပျောက်သောသိုး ဣသရေလ အနွယ်အတွက် ကြွရောက်လာသည်မှန်သော်လည်း ယေရှု၏ ဝမ်းမြောက်ဘွယ်သတင်းကောင်းသည် ရှုမာရီလူဖြစ်စေ၊ အဖယ် အကျဉ်းခံ မိန်းမများဖြစ်စေ၊ ရောမစစ်သားဖြစ်စေ၊ လူသားအားလုံးအတွက်ဖြစ်သည် (ရောမာဝ:၁၂, ၁ကောဝ:၂:၁၃, ဂလာတီ:၂:၂၈,၂၉, ကောလောသဲ:၃:၁၁) အထူးခေါင်းစဉ် ၂:၂၃ကိုရှု။

▣ “သက်သေခံသောစကားကြောင့်” ဘုရားသခင်က ဤအယူလွဲ၊ အကျင့်ပျက်အမျိုးသမီးကိုပင် သက်သေအတွက်အသုံးပြုသည်မှန်လျှင် ယနေ့သင်နှင့် ကျွန်ုပ်ကိုလည်း အသုံးပြုနိုင်ပါသည်။ တဦးချင်းစီ၏ထူးခြားသောသက်သေဖြစ်ခြင်းကို ဘော်ပြသည်။ အထူးခေါင်းစဉ် ယေရှုနှင့်စပ်ဆိုင်၍သက်သေများ ၁:၈ ကိုရှု။

- ၄:၄၀ NASB,NRSV - “တောင်းခံကြ၏”
- NKJV - “တိုက်တွန်းကြ၏”
- TEV,NJB - “တောင်းပန်ကြ၏”

ဤဂရိအသုံးအနှုံး၌ ‘တိုက်တွန်းကြ၏’ သို့မဟုတ် ‘တောင်းပန်ကြ၏’ ဟုအနက်ဖွင့်သော်သာ၍ ဆီလျော်ပါသည်။ အခဏ်းငယ် ၄၇၅လည်းဤအသုံးအနှုံးကို တွေ့ရသည် (လုကာ၄:၃၈)။

၄:၄၂ “လောကီသားတို့ကို ကယ်တင်တော်မူသောသခင်” □အားလုံးနှင့်ဆိုင်သော ဤအသုံးအနှုံးကို ၁ယော၄:၁၄၅ လည်းတွေ့ရသည်။ လူသားအားလုံးအတွက် ဘုရားသခင်၏မေတ္တာတော်ကို ညွှန်းဆိုသော အသုံးအနှုံးဖြစ်သည်(၁တိ:၂:၆, ဟေဗြဲ:၂:၉, ၁ယော:၂)။ ကမ္ဘာဦးဦး၁၅မှ ဂတိတော်ပြည့်စုံလာခြင်းလည်းဖြစ်သည်။ ပထမရာစုနှစ်အတွင်း ဆီဇာဇကရာဇ် မင်းများအား ဤအသုံးအနှုံး ဖြင့်ခေါ်ဝေါ်ခဲ့ကြသည်။ ခရစ်ယာန်များအပေါ် ရောမတို့က ပြင်းထန်စွာညှဉ်းဆဲသတ်ဖြတ်ခဲ့သည်မှာ ယုံကြည်သူတို့က ယေရှုခရစ်တော်မှတစ်ပါး အဘယ်သူကိုမျှ ထိုသို့ခေါ်ဆိုနိုင်ရန် ငြင်းဆန်ခြင်းကြောင့်ဖြစ်သည်။ ဤအခေါ်အဝေါ်သည် ခမည်းတော်၏ဂုဏ်တော်ကို သားတော်အားညွှန်းဆိုရာ၌ ဓမ္မသစ်ကျမ်းရေးသူတို့ အသုံးပြုရာလည်းဖြစ်သည်(တိတု:၃:၄, တိတု:၂:၁၀ တိတု:၂:၁၃, တိတု:၃:၄ တိတု:၃:၆)။ ယေရှုအား ယုဒလူတို့ ငြင်းပယ် (၁:၁၁)သော်လည်း၊ ရှုမာရီလူတို့ကမူ မဆိုင်းမတွလက်ခံကြသည် (၁:၁၂)။

ကျမ်းချက် ၄:၄၃-၄၅ နှစ်ရက်လွန်ပြီးလျှင် ထိုအရပ်မှထွက်၍ နာဇရက်မြို့ကိုရှောင်လျက် ဂါလိလဲပြည်သို့ကြွတော်မူ၏။ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသေရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏။ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား ထိုသူတို့သည် ယေရှုရှုလင်မြို့၌ခံသော ပွဲသို့သွားတတ်သဖြင့် ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။

၄:၄၃ ယုဒပြည်နှင့်ဂါလိလဲပြည်ကြား (အခြားခရစ်ဝင်ကျမ်းများအရ တကြိမ်တည်းသာ ထင်မှတ်စရာရှိသော်လည်း) မကြာခဏလှုပ်ရှားသွားလာသည်ကို ဘော်ပြနေသည်။

၄:၄၄ ဤချက်၌ ရှေ့သော်ပြီပိုသော အချက်တို့နှင့် ရှေ့နောက်မညီသည်ကို တွေ့ရရာ ဂါလိလဲနယ်အတွက် သခင်ယေရှု အမှုတော် ဆောင်လုဆဲအချိန်၌ ရည်ညွှန်းဟန်ရှိသည်(၄:၃)။ မသဲ၁၃:၅၇၊ မာကုဖိ:၄၊ လုကာ၄:၂၄ တွင် ဂါလိလဲကို ရည်ညွှန်းသော်လည်း ဤ နေရာ၌မူ ယုဒပြည်ကိုရည်ညွှန်းသည်။

ဂါလိလဲလူတို့အနေဖြင့် ယေရှုကို လက်ခံသည်ဟု ဆိုရမည်ဖြစ်သော်လည်း အများစုမှာ ကြိုဆိုလက်ခံဟန်ရှိ၍ နောက်ပိုင်း ကိုယ်တော်အားပစ်ပယ်ခဲ့ကြသည်။ “ယုံကြည်ခြင်း” နှင့် “လက်ခံရရှိ” ခြင်း အသုံးအနှုံးသည်စတင် လက်ခံသည့်အခြေအနေ တခုထက် များစွာ သာလွန်ပါသည်(မျိုးစေ့ကြီးခြင်း ၂ပမာ မသဲ၁၃:၁၈-၂၃၊ မာကု၄:၁၂-၂၀၊ လုကာ၈:၁၁-၁၅)။ အထူးခေါင်းစဉ် “စွဲမြဲယုံကြည် ခြင်း” ၈:၃၁ ကိုရှု။

၄:၄၅ “ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏” ၎င်းတို့အနေဖြင့် အစောပိုင်း၌ ယေရှုလင်မြို့တွင် ပဿခါပွဲဆင်နွှဲခဲ့ စဉ် အတွင်း သခင်ယေရှု၏ဟောကြားချက်များနှင့် နိမိတ်လက္ခဏာများကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ကိုယ်တော်အားကြွလာမည့် မေရှိယ အဖြစ် (၁:၁၂) အတိုင်းအတာတခုအထိ (၄:၈) ယုံကြည်ကြောင်း ဘော်ပြချက် ဖြစ်သည်။

▣ ‘ထိုသူတို့သည် ယေရှုလင်မြို့၌ခံသောပွဲသို့ သွားတတ်သဖြင့်’ ကျမ်းရေးသူ၏ သီးသန့်အဆိုပြုရှင်းပြချက်တခုကို ထပ်မံတွေ့ရသည်။

ကျမ်းချက် ၄:၄၆-၅၄ ရေကိုစပျစ်ရည်ဖြစ်သောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာရောဂါစွဲလျက်ရှိ၏။ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင် အထံတော်သို့သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူ မည် အကြောင်း တောင်းပန်လေ၏။ ယေရှုကလည်း သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံ ကြည်ခြင်းမရှိကြဟု မိန့်တော်မူသော် သခင်၊ အကျွန်ုပ်သား မသေမီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။ ယေရှုကလည်း သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟုမိန့်တော်မူ၏။ ထိုအမတ်သည်လည်း ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။ လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါ ပြီဟု ကြားလျှောက်ကြ၏။ အဘယ်အချိန်၌ သက်သာခြင်းသို့ရောက်သနည်းဟု မေးလျှင် မနေ့ ခုနစ်နာရီ အချိန်၌ ဖျားနာ ပျောက်ပါသည်ဟု လျှောက်ကြ၏။ ထိုအချိန်ကား သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန် ဖြစ်သည်ကို အဘသိ၍ ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ ဤနိမိတ် လက္ခဏာတော်ကား ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက် ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သ တည်း။

- ▣၄:၄၆ NASB,NRSV,NJB - ▣“မင်းအရာရှိတဦး”
- NKJV - “မှူးမတ်တဦး”
- TEV - “အစိုးရအရာရှိတဦး”

ဟေရုဒ် မိသားစု အသိုင်းအဝိုင်းမှ အုပ်ချုပ်မှုဆိုင်ရာ အရာရှိတဦးဖြစ်ဟန်ရှိသည်။

၄:၄၈ “သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဘွယ်သော အမှုတို့ကို မမြင်ရလျှင် ယုံကြည်ခြင်းမရှိကြ” သခင်ယေရှုက ထိုသူ အား အများကိန်းကိုသုံး၍ ပြောဆိုသည်။ ယုဒလူတို့က နိမိတ်လက္ခဏာကို ရှာတတ်သော်လည်း (၂:၁၈၊ ၆:၂,၃၀၊ မသဲ၁၂:၃၈၊ ၁၆:၁) ဤ ဟေရုဒ်၏ အမှုထမ်းကမူ နိမိတ်လက္ခဏာ မမြင်ရခင်ပင်လျှင် ယုံကြည်ကြောင်း တွေ့ရသည်။

၄:၄၉ “သား” မူရင်းကျမ်းတွင် ယောဟန်က အခဏ်းငယ် သုံးခု၌ အခေါ်အဝေါ်သုံးမျိုးသုံးထားသည်။

- ၁။ :၄၉ - paidion (ကလေး)
- ၂။ :၅၀ - hyiōs (သား)
- ၃။ :၅၁ - pais (သား)

သုံးခုလုံးပင် တူညီသော အနက်အဓိပ္ပာယ်သို့ သာ ထင်ထင်ရှားရှားတွေ့ရသည်။

၄:၅၀ ဤကျမ်းပိုဒ်သည် ယေရှုကိုယုံကြည်ခြင်း၊ နှုတ်တော်ထွက်စကားကိုယုံကြည်ခြင်း၊ ယေရှု၏လုပ်ဆောင်တော်မူချက် ကိုယုံကြည်ခြင်း၊ ယေရှု၏ပုဂ္ဂိုလ်ဖြစ်ခြင်းကို ယုံကြည်ခြင်းတည်းဟူသော ရှင်ယောဟန်ခရစ်ဝင်၏ အနှစ်သာရ ကိုဆုပ်ကိုင်မိထားသည်။ ဤအမတ်၏ယုံကြည်ခြင်းသည် ကိုယ်တော်၏နှုတ်ထွက် ဂတိတော်အား မမြင်ရသေးသော်လည်း အခိုင်အမာယုံကြည်သည်ကို တွေ့ရသည်။

၄:၅၃ 'ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏' တဦးတယောက်၏ ယုံကြည်ခြင်းမှသည် တမိသားစုလုံး၊ အဖွဲ့အစည်းတစ်ခုလုံး ယုံကြည်ခြင်းသို့ ရောက်သည့်ဖြစ်စဉ်များထဲမှ ပထမဆုံးအကြိမ်ဖြစ်သည်။

- ၁။ ကော်နေလိ (တမန်တော် ၁၀:၄၄-၄၈)
- ၂။ လုဒိ (တမန်တော် ၁၆:၁၅)
- ၃။ ဖိလိပိုမြို့မှ ထောင်မှူး (တမန်တော်၁၆:၃၁-၃၄)
- ၄။ ကရိပျူ (တမန်တော် ၁၈:၈)
- ၅။ သတေဗန် (၁ကော ၁:၁၆)

ဤကဲ့သို့ မိသားစုအလိုက် အသက်တာပြောင်းလဲလာခြင်းနှင့် ပတ်သက်၍ သုံးသပ်စရာများစွာရှိရာ မိသားစုဝင်တဦးချင်းစီက ယေရှုခရစ်တော်ကို ၎င်းတို့ကိုယ်တိုင်က လက်ခံရရှိရန် လိုအပ်သည်။ အရှေ့အလယ်ပိုင်းဒေသ၌ ထိုကာလအခါ မျက်မှောက် အချိန်အခါ ထက်သာ၍ အရှေ့တိုင်း ပိုဆန်ခဲ့သည်ကိုတွေ့ရသည်။ မိမိ၏ရွေးချယ်မှုက အခြားသူများအား လွှမ်းမိုးမှုရှိကြောင်း ထူးခြားသည့် အမှန်တရားတစ်ခုလည်းဖြစ်သည်။

၄:၅၄ ရှေ့ဦးစွာသော နိမိတ်လက္ခဏာမှာ ကာနမြို့မင်္ဂလာဆောင်ဖြစ်သည် (၂:၁-၁၁)။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှု၌ သင်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှ တဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

- ၁။ အဘယ့်ကြောင့် ယုဒနယ်မှ သခင်ယေရှု ထွက်ခွာသနည်း?
- ၂။ ရှင်ယောဟန်က ရောမစံတော်ချိန်နှင့် ယုဒစံတော်ချိန်တွင် မည်သည့်စံတော်ချိန်ကို အသုံးပြုသနည်း?
- ၃။ သခင်ယေရှုနှင့် ရှုမာရီအမျိုးသမီး၏အပြန်အလှန် ဆွေးနွေးချက်သည် အဘယ့်ကြောင့်အရေးကြီးသနည်း?
- ၄။ အခန်းငယ်၂၀ သည် မျက်မှောက်ခေတ် ဂိုဏ်းဂနစွဲများအကြား မည်သို့သက်ရောက်မှုရှိသနည်း?
- ၅။ အခန်းငယ်၂၆ မှ သခင်ယေရှု၏ စတင်ဘော်ပြချက်အားရှင်းပြပါ။
- ၆။ ဂါလိလဲလူတို့သည် စစ်မှန်သောယုံကြည်ခြင်းကို လက်တွေ့ကျင့်သုံးလုပ်ဆောင်သလော?

အခန်းကြီးငါး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော အသုံးအနှုံးပြယောား

UBS ⁴	NKJV	NRSV	TEV	NJB
ရေကန်၌အနာငြိမ်းခြင်း	ဗေသေသဒရေကန်၌လူတ ဦးကိုအနာငြိမ်းစေခြင်း	ဥပုဒ်နေ့တွင်ခြေလက်မသန် သူအားအနာငြိမ်းစေခြင်း	ရေကန်၌အနာငြိမ်းခြင်း	ဗေသေသဒရေကန်၌နာမ ကျန်းသူကိုကုသခြင်း
၅:၁-၉က	၅:၁-၁၅	၅:၁ ၅:၂-၉က	၅:၁-၆	၅:၁-၉က
၅:၉ခ-၁၈		၅:၉ခ-၁၈	၅:၇ ၅:၈-၉က ၅:၉ခ-၁၀ ၅:၁၁ ၅:၁၂ ၅:၁၄ ၅:၁၆ ၅:၁၅-၁၇	၅:၉ခ-၁၈
သားတော်၏အခွင့် အာဏာ	ခမည်းတော်နှင့်သားတော် ၏ဂုဏ်ကျေးဇူးတော်	ဘုရားသခင်နှင့်ယေရှု၏ ဆက်နွယ်မှု	သားတော်၏အခွင့်အာဏာ	
၅:၁၉-၂၉	၅:၁၆-၂၃	၅:၁၉-၂၄	၅:၁၉-၂၃	၅:၁၉:၄၇
	အသက်ရှင်ခြင်းနှင့်အပြစ် စီရင်ခြင်းသည်သားတော် အားဖြင့်		၅:၂၄-၂၉	
	၅:၂၄-၃၀	၅:၂၅-၂၉		
၅:၃၀		ဘုရားသခင်နှင့်စပ်ဆိုင် ကြောင်းယေရှု၏သက်သေ	ယေရှု၏သက်သေ	
ယေရှု၏သက်သေခံ	သက်သေလေးချက်	၅:၃၀	၅:၃၀	
၅:၃၁-၄၀	၅:၃၁-၄၇	၅:၃၁-၃၈ ကမ်းလှမ်းမှုကိုငြင်းပယ်သူ တို့အားယေရှု၏ပြစ်တင်ရှုံ့ ချမှု	၅:၃၁-၄၀	
၅:၄၁-၄၇		၅:၃၉-၄၇	၅:၄၁-၄၇	

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၅:၁-၉ ထိုနောက်မှ ယုဒပွဲခံစဉ်တွင် ယေရှုသည် ယေရုရှလင်မြို့သို့ကြွတော်မူ၏။ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ အမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည်ကနားပြင်ငါးဆောင်နှင့်ပြည့်စုံ၏။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသော သူများအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မျှော်လင့်၍နေကြ၏။ အကြောင်းမူကား အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ ဆင်းသက်၍ ရေကိုလှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက် ရှေ့ဦးစွာဝင်သောသူသည် မိမိ၌စွဲသမျှသော အနာရောဂါနှင့်ကင်းလွတ်ခြင်းသို့ရောက်တတ်၏။ ထိုအခါ သုံးဆယ်နှစ်ပတ်လုံး ရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ၏။ ထိုသူသည်တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟုသိတော်မူလျှင်သင်သည်ကျန်းမာခြင်းသို့ရောက်လိုသလောဟု မေးတော်မူ၏။ နာသောသူကလည်း သခင်ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည်သူမရှိပါ။ အကျွန်ုပ် သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာဝင်တတ်ပါသည်ဟု လျှောက်၏။ ယေရှုကလည်း ထလော့။ ကိုယ်အိပ်ရာ ကို ဆောင်၍လှမ်းသွားလော့ဟုမိန့်တော်မူသည်။ ခဏခြင်းတွင်ထိုသူသည် ပကတိအဖြစ်သို့ရောက်၍ မိမိအိပ်ရာကို ဆောင် လျှက်လှမ်းသွား၏။

၅:၁ “ယုဒပွဲ” အချို့ရှေးကျသောဂရိကျမ်းဂန်တို့၌ ‘ပွဲတော်’ (N နှင့် C) ဟုတွေ့ရသော်လည်း ကျမ်းဂန်အများစု၌မူ ‘ပွဲတော်တခု’ (P⁶⁶, P⁷⁵, A, B နှင့် D) ဟုဘော်ပြသည်။ ယုဒလူများယောကျာ်းတိုင်း တက်ရောက်ဆင်နွှဲရသည့် နှစ်စဉ် မဖြစ်မနေကျင်းပသော ပွဲတော်သုံးခုရှိရာ (ဝတ်ပြုရာကျမ်း၂၃အရ) (၁) ပဿခါပွဲ (၂) ပတေကုတ္တေပွဲ နှင့် (၃) တဲတော်နှင့်စပ်ဆိုင်သောပွဲတော်တို့ဖြစ်သည်။ ဤနေရာ၌ဘော်ပြသော ပွဲတော်သည် ပဿခါပွဲဖြစ်လျှင် ယေရှု၏အမူတော်မြတ်ကာလသည် သုံးနှစ်မဟုတ်ပဲ လေးနှစ်ဖြစ်နိုင်စရာရှိသည်။ (၂:၁၃,၂၃, ၆:၄, ၁၂:၁) ဗတ္တိဇံဆရာယောဟန် အားဖြင့်ယေရှုဗတ္တိဇံဇံပြီးနောက် သုံးနှစ်အမူတော်ဆောင်သည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြသည်။ ဤသည်မှာ လည်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ ပဿခါပွဲ အကြိမ်အရေအတွက်၌ သတ်မှတ်ချက်သာဖြစ်သည်။

▣ ‘ယေရုရှလင်မြို့သို့ကြွတော်မူ၏’ သခင်ယေရှုအနေဖြင့် ယေရုရှလင်သို့ ပွဲတော်အတွက် အကြိမ်ကြိမ်သွားရောက်သည် ကို ယောဟန်၌တွေ့ရသည် (၂:၁၃, ၅:၁, ၇:၁၀, ၁၂:၁၂)။

ယေရုရှလင်မြို့အား တောင်ခုနစ်လုံးပေါ်၌ တည်ထားရာ ပတ်ပတ်လည် မြေပြင်တို့ထက် ပိုမိုမြင့်မားစွာ တည်ရှိရာတက်ကြွ (Went up) ဟုအသုံးပြုဟန်ရှိသည်။ အထွဋ်အမြတ်ထားသည့် တင်စားချက်တခုလည်းဖြစ်ဟန်ရှိရာ ဗိမာန်တော်တည်ရှိရာကြိုမြို့တော်သည် မြင့်ရာအရပ်နှင့် ကမ္ဘာပထဝီ အနေအထား၏ ဗဟိုအချက်အခြာဖြစ်သောကြောင့် လည်းဖြစ်နိုင်သည်။

၅:၂ “သိုးတံခါးနားမှာ” ဤသိုးဂိတ်တံခါးသည် ယေရုရှလင်မြို့ရိုး၏ အရှေ့မြောက်ဘက်၌တည်ရှိသည်။ ဤအချက်ကို နေဟမိ၏မြို့ရိုး ပြန်လည်တည်ဆောက်ခြင်း၌ ရည်ညွှန်းထားသည်(နေဟမိ၃:၁, ၃၂, ၁၂:၃၉)။

- ▣ NASB, NKJV - ‘ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ အမည်ရှိသောရေကန်’
- NRSV - ‘ဟေဗြဲဘာသာစကားအားဖြင့် ဗက်ဇာသာဟု အမည်ရှိသော’
- TEV - ‘ဟေဗြဲဘာသာ စကားအားဖြင့် ဗက်ဇာသာဟုခေါ်သည်’
- NJB - ‘ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ အမည်ရှိသော’

ဤအမည်ရှိနာမကို အကြိမ်ကြိမ် ဖလှယ်၍သုံးနှုံးသည်ကိုတွေ့ရသည်။ Josephus သုံးနှုံးသော ဟေဗြဲအမည်နာမ ‘ဗက်ဇာသာ’ သည် ယေရုရှလင်နှင့်စပ်ဆိုင်သော အမည် ကဏ္ဍတခုဖြစ်သည်။ ဂရိကျမ်းဂန်တို့၌ ‘ဗက်ဇဒ’ ဟုလည်း ခေါ်ဆိုထားသည်။ ဗေသေသဒ ၏အနက်အဓိပ္ပါယ်မှာ ‘ကရုဏာအိမ်တော်’ သို့မဟုတ် ‘စမ်းချောင်းနှစ်သွယ်အိမ်တော်’ နားလည်ရသည်။ ယနေ့အချိန်အတွင် ‘စိန်အဲန်’ ရေကန်ဟု ခေါ်တွင်သည်။

ယေရှု၏နေ့ရက်ကာလ၌ ယုဒလူတို့က ဟေဗြဲဘာသာစကားမသုံးပဲ အာရေမိဘာသာစကားကိုသာ သုံးကြသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဟေဗြဲဘာသာစကားဟု ဆိုသော်လည်း အာရေမိဘာသာစကားကို သာဆိုလိုသည်(၅:၂, ၁၉:၁၃,၁၇,၂၀, ၂၁:၁၆, ဗျာဒိတ်၉:၁၁, ၁၆:၁၆)။ အောက်ပါသခင်ယေရှု၏ဘော်ပြချက်များမှာ အာရေမိဘာသာစကားဖြစ်သည်။

- ၁။ ‘တလိသကုမိ’ မာကု၅:၄၁
- ၂။ ‘ဇဖသ’ မာကု၇:၃၄
- ၃။ ‘ဇလိ,ဇလိ လာမရှာဗဒဿနိ’ မာကု၁၅:၃၄

၅:၄

၁။ ရေကန်ရှိ အနာရောဂါစွဲသောသူအပေါင်းတို့၏ မျက်မှောက်၌ရှိခြင်း၊
 ၂။ ထိုသူသည် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ခြင်း၊
 ၃။ ၎င်းအားရေထဲသို့ သွင်းပေးမည့်သူအားလိုအပ်ခြင်း၊ အစရှိသည်တို့အား ဆင်ခြင်သုံးသပ်သော် ဤအချက်တို့သည် ယုဒလူမျိုးတို့၏ ယုံတမ်းပုံပြင်မျှသာဖြစ်ကြောင်းထင်ရှားသည်။ မူရင်း ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌လည်းမပါဝင်ပေ။ အောက်ပါအချက်များအရ ကျမ်းဂန်မဝင်ကြောင်း အထောက်အထားတွေ့ရသည်။

- ၁။ မူရင်းကျမ်းဂန်၌မပါဝင်ခြင်း၊ P⁶⁶, P⁷⁵, N, B, C*, D
- ၂။ ထပ်မံဖြည့်စွက်မှုများပါဝင်သည့် ဂရိကျမ်းဂန်တို့၌ (*) ခရေပွင့် အမှတ်အသားပြုသည်ကို ထောက်သော် ဤအချက်သည် မူရင်းမဟုတ်ကြောင်း ထင်ရှားသည်။
- ၃။ ဤကျမ်းပိုဒ်၌ ယောဟန်၏ ရေးသားဟန်မျိုးမဟုတ်ခြင်း၊

အချက်ကို မူရင်းကျမ်းဂန်စာရင်းမဝင်သော A, C³, K နှင့် L တို့တွင်တွေ့ရပြီး၊ Diatessaron (A.D. 180 ခန့်) နှင့် Tertullian (A.D. 200) ၏ရေးသားချက်တို့၌လည်း ပါဝင်သည်။ ခေတ်ဟောင်းကျမ်းဂန်များဖြစ်နေစေကာမူ မူရင်းမူတ်သွင်းထားသော ကျမ်းဂန် ၌မူ မပါဝင်ပေ။ ဤအချက်ကို ခေတ်သုံးကျမ်း KJV, NASB (၁၉၅၅ထုတ်) နှင့် NKJV တွင်ထည့်သွင်းသော်လည်း NASB (၁၉၇၀) NRSV, NJB, REB, NET တို့တွင်မူ ဤအချက်ကို ချန်လှပ်ထားခဲ့သည်။

Gordon Fee ၏ *To What End Exegesis?* PP 17-28 ကိုရှု။

၅:၅-၆ လူများစွာထဲမှ ဤသူကိုမှ ယေရှုရွေးချယ်ခြင်း၏ အကြောင်းအရင်းကိုမူ အတိအကျမသိနိုင်ပေ။ အားလုံးထဲမှ အကြာမြင့်ဆုံး စောင့်ဆိုင်းနေရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသူ၌ အနည်းငယ်မျှသော ယုံကြည်ခြင်းပမာဏ လိုအပ်ပါသည်။ ယုဒဘာသာရေး ခေါင်းဆောင်များနှင့် ထပ်တိုက်တွေ့ရန်အလိုငှါ သခင်ယေရှု၏စတင် အကောင်အထည်ဘော်သည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ သို့မှသာ ကိုယ်တော်၏ မေရှိယဖြစ်ကြောင်းဘော်ပြချက် အကောင်အထည်ဘော်နိုင်မည်ဖြစ်သည်။ အနာဂတ္တိဘော်ပြချက် ဖြစ်သော ဟေရှာယ၃၅:၆ မှ ဘော်ပြချက်နှင့်ယခု အနာငြိမ်းခြင်းကို ဆက်စပ်ဘော်ပြဟန်ရှိသည်။ သခင်ယေရှုပြုသော နိမိတ်လက္ခဏာတို့တွင် အခြေခံအားဖြင့် တဦးချင်းကိုဘော်ပြသည်ထက် အောက်ပါ မျက်မြင်သက်သေများအတွက်ရည်ရွယ်သည်။

- ၁။ တပည့်တော်များ၊
- ၂။ ယုဒ အာဏာပိုင်များ၊
- ၃။ လူထုကြီး၊

ယေရှုသည် မည်သူဖြစ်ကြောင်း ရှင်းလင်းနားလည်စေသည့် နိမိတ်လက္ခဏာတို့ကိုသာ ခရစ်ဝင်ကျမ်းဂန် သီးသန့်ဘော်ပြသည်။ ဖြစ်စဉ်များမှာ နေ့စဉ်လုပ်ဆောင်တော်မူချက်တို့ကို ကိုယ်စားပြုထားသည်ဖြစ်ရာ အောက်ပါအချက်တို့ကို ထင်ရှားနားလည်စေသည်။

- ၁။ သခင်ယေရှု၏ ဘုရားဖြစ်ခြင်း၊
- ၂။ သခင်ယေရှု၏ ကရုဏာတော်၊
- ၃။ သခင်ယေရှု၏ တန်ခိုးတော်၊
- ၄။ သခင်ယေရှု၏ အခွင့်အာဏာ၊
- ၅။ သခင်ယေရှု၏ ခမည်းတော်ဘုရားထင်ရှားပြခြင်း၊
- ၆။ သခင်ယေရှု၏ မေရှိယခေတ်ကာလကို ထင်ရှားစေခြင်း၊

၅:၈ ‘ထလော့ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့’ ဆင်းရဲနွမ်းပါးသူများ အိပ်ရန် အဝတ်အခင်းဖြစ်သည်။ ဤဖျားနာသူသန်စွမ်းသူ တို့အတွက် နေ့အချိန်၌ထိုင်စရာ ဖြစ်သည်(မာကု၂:၄,၉,၁၁,၁၂, ၆:၅၅, တမန်တော်ဇ:၃၃)။

ကျမ်းချက် ၅:၁၀-၁၈ “ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် ယုဒလူတို့က ဥပုသ်နေ့ဖြစ်၏။ အိပ်ယာကိုမဆောင်အပ်ဟု ရောဂါကင်းသောသူအား ဆိုကြ၏။ သူကလည်း အကျွန်ုပ်ကို ကျန်းမာစေသောသူက ကိုယ်အိပ်ယာကိုဆောင်၍လှမ်းသွားလော့ ဆိုသည်ဟုပြန်ပြော၏။ ယုဒလူတို့ကလည်း ကိုယ်အိပ်ယာကို ဆောင်၍လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။ ထိုသူကား အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍ ယေရှုသည် မထင်မရှားကြွတော်မူ၏။

ထိုနောက်မှယေရှုသည် ဗိမာန်တော်၌ ထိုသူကိုတွေ့တော်မူလျှင် သင်သည်ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့်ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။ ထိုသူသည်သွား၍ မိမိကို ကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြောလေ၏။ ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ယုဒလူတို့သည် ယေရှုကို ညှင်းဆဲကြ၏။ ယေရှုကလည်း ငါ့မည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏ဟု ပြန်ပြောတော်မူ၏။ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက ဘုရားသခင်ကိုမိမိအဘဟုခေါ်၍ မိမိကို ဘုရားသခင်နှင့်ပြိုင်နှိုင်းတော်မူသောကြောင့် ယုဒလူတို့သည် ကိုယ်တော်ကိုသတ်ခြင်းငှါ သာ၍ရှာကြကြ၏။”

၅:၁၀ “ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏” ယုဒဘာသာရေးခေါင်းဆောင်များ အနေဖြင့် ထိုသူသည်ပြန်လည်ကျန်းမာလာသည်ကို ထပ်တူထပ်မျှ ဝမ်းမြောက်ခြင်းမပြုနိုင်ပေ။ အကြောင်းမှာ ဥပုသ်နေ့နှင့်စပ်ဆိုင်သော နှုတ်တိုက်ကျမ်းအရ (Talmud ကျမ်း၌နောက်ပိုင်းပေါင်းထဲသော ဥပဒေသများ) ကို ယေရှုက တိုက်ရိုက်ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်(၁၆:၁၈, မဿဲ ၇:၁-၂၃)။

သခင်ယေရှုက ဥပုသ်နေ့၌ အနာငြိမ်းစေခြင်းကို အောက်ပါအတိုင်းနားလည်နိုင်သည်။

၁။ ဘယ်နေ့ ဘယ်ရက်ဟူ၍ မဟုတ်ပဲ အနာငြိမ်းခြင်းကို ကိုယ်တော်က နေ့စဉ်ပြုရာမှ ဥပုသ်နေ့၌မူ အငြင်းပွား စရာဖြစ်လာသည်။

၂။ ဘာသာရေး ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆွေးနွေးနိုင်ရန် အလိုငှါ အခွင့်အရေးကို ဤသို့ အငြင်းပွား စရာဖြစ်အောင် ရွေးချယ်လုပ်ဆောင်ခြင်းဖြစ်သည်။

သခင်ယေရှုအနေဖြင့် ဥပုသ်နေ့၌ အနာငြိမ်းစေသည်(မဿဲ ၁၂:၉-၁၄, မာကု ၁၂:၉-၁၄, ၃:၁-၆, လုကာ ၆:၅-၁၁, ၁၄:၁-၆, ယော ၅:၉-၁၈, ၉:၁၄)။ ဥပုသ်နေ့၌ နတ်ဆိုးများကို နှင်ထုတ်သည်(မာကု ၁၂:၁၂-၁၆, လုကာ ၁၃:၁၀-၁၇)။ ဥပုသ်နေ့၌ တပည့်တော်များစားသောက်ခြင်းအမှုပြုသည်ကို ယေရှုအကွယ်အကာပေးခဲ့သည် (မဿဲ ၁၂:၁-၈, မာကု ၂:၂၃-၂၈)။ ဥပုသ်နေ့တွင် တရားစရပ်၌ ဆွေးနွေးငြင်းခုံမှုကို ယေရှုပြုခဲ့သည်(လုကာ ၄:၁၆-၃၀, ယော ၇:၁၄-၂၄)။

၅:၁၃ “ယေရှုသည် မထင်မရှားထွက်ကြွတော်မူ၏” □အခြားတဘက်သို့ ဦးလှည့်သည်ဟု တည့်တည့်ပြန်ဆိုနိုင်သည်။ ထိုနေ့ရက်၌ ယေရှုသည် သာမန် ယုဒလူမျိုးတဦးသာ ဖြစ်ရာ လူအုပ်ကြီးထဲရောနှောဝင်ရောက်နိုင်သည်။

- ၅:၁၄
- NASB, NRSV, NJB - ‘နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်’
 - NKJV - ‘ထပ်၍ အပြစ်မပြုနှင့်’
 - TEV - ‘အပြစ်ပြုခြင်းကို ရပ်လော့’

ပထမရာစုနှစ် ယုဒသီဩလော်ဂျီရှုထောင့်အရ အပြစ်နှင့်ဖျားနာခြင်း ဆက်နွယ်မှုရှိသည်ဟု ယုံကြည်သည်(ယာကုပ် ၅:၁၄-၁၅)။ ယော ၉ မှ အမိဝမ်းတွင်းကပင် မျက်စိမမြင်သောသူ နှင့် လုကာ ၁၃:၁-၄ မှ သခင်ယေရှုမိန့်တော်မူချက်တို့ကဲ့သို့ ဖျားနာခြင်းအားလုံးကို ခြုံငုံ၍ မဆိုလိုပါ။

သခင်ယေရှုအနေဖြင့် ထိုသူ၏ဝိညာဉ်ရေးရာအသက်တာအတွက် ဆက်လက်လမ်းညွှန်နေဆဲဖြစ်သည်။ လူ၏နှလုံးသားနှင့် ယုံကြည်ခြင်းသည် ထိုသူ၏လုပ်ဆောင်မှု၌ ထင်ဟပ်ပေါ်လွင်တတ်သည်။ သမ္မာတရားနှင့်စပ်ဆိုင်သော ယုံကြည်ခြင်းဟူသည် အကျိုးတရားနှင့်အကြောင်းတရား နှစ်ခုလုံးနှင့် ယှက်နွယ်လျက်ရှိရာ ယုံကြည်ခြင်းနှင့်နာခံလိုက်လျှောက်ခြင်း နှစ်မျိုးလုံး၌ သက်ရောက်သည်။

ယနေ့အသင်းတော်များ၌ ခန္ဓာအနာငြိမ်းခြင်းကို ဦးစားပေးလာကြသည်။ ဘုရားသခင်က ခန္ဓာအနာကိုငြိမ်းစေပါသည်။ သို့သော် ဘုရား၏အနာငြိမ်းခြင်းတန်ခိုးအားဖြင့် အသက်ရှင်မှုပုံစံနှင့် ဦးစားပေးရွေးချယ်မှု မှန်ကန်ခြင်းတို့၌ အကျိုးသက်ရောက်ရန်အရေးကြီးပါသည်။ “အဘယ့်ကြောင့်သင်အနာငြိမ်းလိုသနည်း” ဟူသော မေးခွန်းကပေါ်နေကျပါ၏။

အထူးခေါင်းစဉ် “အနာငြိမ်းခြင်းသည် ခေတ်ကာလတိုင်းအတွက် ဘုရားသခင်၏အစီအစဉ်လော့?”

- ၁။ အနာငြိမ်းခြင်းသည် သခင်ယေရှုနှင့်တပည့်တော်တို့၏ အမှုတော်မြတ်၌ ထူးခြားသည့်အသွင်အပြင်တရပ်ဖြစ်သည်။
- ၂။ ဘုရားသခင်နှင့် နိုင်ငံတော်နှင့် စပ်ဆိုင်သော ၎င်းတို့၏ အသစ်သော သတင်းစကားကို အတည်ပြု ဘို့ရန် အခြေခံလိုအပ်ချက်ဖြစ်သည်။
- ၃။ နာကျင်ခံစားနေရသော လူတို့အတွက် ဘော်ပြသော ဘုရားသခင်၏ နှလုံးသားဖြစ်သည်။
- ၄။ ထာဝရဘုရား၏ ပြောင်းလဲခြင်းမရှိမှု (မာလခိဥဒ) နှင့် အနာငြိမ်းခြင်းဖြင့် လက်တွေ့ချစ်ပြခြင်းဖြစ်သည်။
- ၅။ အနာငြိမ်းခြင်းမရှိခဲ့သည့် သာဓကအချို့၊
 - က. ပေါလု၊ ၂ကောဝဗျား ၇-၁၀
 - ခ. တရောဖိမ်၊ ၂တိဌး ၂၀
- ၆။ အပြစ်နှင့် အနာရောဂါ ယှက်နွယ် ပတ်သက်မှုကို ရဗ္ဗိ ဆိုင်ရာနှင့် ရှင်ယာကုပ် ဩဝါဒစာ၌ တွေ့ရသည် (ယောဇျး ၂၊ ယာကုပ် ၅:၁၃-၁၈)။
- ၇။ အနာငြိမ်းခြင်းသည် ပဋိညာဉ် တရားသစ်၏ အာမခံချက် တခုမဟုတ်ပါ။ ဟေရုယဗျာနှင့် ဆာလံ ၁၀၃ တွင်ဘော်ပြသော ရွေးနှုတ်ကယ်တင်ခြင်း၏ တစ်စိတ်တစ်ပိုင်းလည်းမဟုတ်ပါ။
- ၈။ အချို့အနာငြိမ်းခြင်းခံစားရ၍ အချို့မခံစားရသည်မှာ နက်နဲဆန်းကြယ်သော အမှန်တရားတခုဖြစ်သည်။
- ၉။ အနာငြိမ်းခြင်းသည် ခေတ်ကာလ တိုင်းအတွက် ဖြစ်နိုင်ဘွယ်ရှိသော်လည်း၊ သခင်ယေရှုလောက၌ရှိစဉ် အလွန်ထူးခြားစွာ မြင်တွေ့ခဲ့ရသည်နည်းတူ တဖန်ပြန်မကြွလာမီ တဖန်ထင်ရှားစွာ ထွက်ပေါ်လာဦးမည်ဖြစ်သည်။

၅:၁၅ “ထိုသူသည်သွား၍ မိမိကို ကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အား ကြားပြောလေ၏။”

- ယုဒအာဏာပိုင်များအား အကြောင်းကြားခြင်း၌ ထိုသူ၏ နောက်ကွယ် စိတ်ရင်းအမှန်မှာ မသေချာလှပေ။
- ၁။ ဆင်ခြင်တုံ့မဲ့စွာ ဤလုပ်ဆောင်မှုအားဖြင့် အနာငြိမ်းခြင်းသည် ယုံကြည်ခြင်းဖြင့် အစဉ်အစမပြု၊ သို့မဟုတ် အဆုံးမသတ် တတ်ပေ။
- ၂။ သခင်ယေရှုကိုယ်တော်တိုင် ပြောခိုင်း၍လည်းဖြစ်နိုင်သည်(မသေ ၈:၄, မာကု ၁:၄၄, လုကာ ၅:၁၄, ၁၇:၁၄)။

၅:၁၆ “ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်” သခင်ယေရှု၏ ဥပုသ်နေ့၌ ပထမဆုံးအကြိမ်သို့မဟုတ် နောက်ဆုံးအကြိမ် အနာငြိမ်းခြင်းမဟုတ်ပါ။

- ၅:၁၇
- NASB - ‘ပြန်ပြောတော်မူ၏’
- NKJV, REV, NRSV, NIV - ‘ယေရှုပြန်ပြောတော်မူ၏’
- NJB - ‘ထိုသူတို့အား ပြန်ပြောသည်မှာ .. ’

အစောပိုင်း ဂရိကျမ်းဂန်ကူးရေးသူကျမ်းတတ်များက အောက်ပါအတိုင်းတိမ်းညွတ်၍ ရေးသားခဲ့သည်။

- ၁။ နားလည်သဘောပေါက်လွယ်သောသဒ္ဒါဖွဲ့စည်းမှု
- ၂။ နာမ်စားနှင့်ဆိုင်သော ကိုးကားချက်များအား အထူးအလေးပေးခြင်း
- ၃။ ဝေါဟာရအဆင့်ကိုညှိခြင်း

မူရင်းကျမ်း၌ အခန်းငယ် ၁၇ ဖော်ပြချက်တွင် မည်သည့်အချက်ဖြစ်ကြောင်း သိရန်ခက်ခဲမှုရှိသည်။

- ၁။ ကိုယ်တော် .. P⁷⁵, N, B, W
- ၂။ ယေရှု .. P⁶⁶, A, D, L
- ၃။ သခင်ဘုရား .. “သို့မဟုတ် .. သခင်ယေရှု..”
- UBS⁴ မှ ဘော်ပြချက် (၂)ကို ‘C’ အဆင့်၌သတ်မှတ်ထားသည်။

☐ ‘ငါ့ခမည်းတော်သည်ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏’ ဥပုသ်နေ့၌ ကောင်းသော အရာလုပ်ဆောင်ခြင်းကို ခမည်းတော်ဘုရားရပ်နားခြင်းမရှိသကဲ့သို့ သားတော်လည်းထိုနည်းလည်းကောင်း ဖြစ်ကြောင်း ယေရှု၏ဖော်

ပြချက်ဖြစ်သည်။ (Manfred Brauch ၏ *Abusing Scripture P-219* ကိုရှု) အကယ်စင်စစ် ဤအချက်သည် ကိုယ်တော်သည် ခမည်းတော်ဘုရားနှင့် ဆက်စပ်ပတ်သက်မှု ရှိကြောင်းကို အတည်ပြုခြင်းဖြစ်သည် (၁၉-၂၉)။

ယုဒလူမျိုးတို့၏ တဆူဘုရားခံယူချက် (တရားဟောရာ၆၄) သည် အဖြစ်သနစ် များစွာဖြင့် တသတ်မတ်တည်းဖွင့်ပြခဲ့ပြီးဖြစ် သည်(တရားသူကြီးဇူး၂၃၊ ယောဘ၂၁၀၊ ဒေသနာဂုး၁၄၊ ဟေရှာယ၄၅၅၊ ၅၉၁၆၊ ယေရမိမြည်တမ်း၃၃၃-၃၈၊ အာမုတ်၃၆)။ လုပ်ဆောင်မှုအားလုံးမှာ မှန်သောဘုရားတဆူတည်း၏ အမြင့်မားဆုံးလုပ်ဆောင်မှုများဖြစ်သည်။ သခင်ယေရှုက လောက၌ ဘုရား သခင်၏လုပ်ဆောင်မှုတို့တွင် ကိုယ်ခွဲဆောင်ရွက်ခြင်းဟု အခိုင်အမာဆိုရာ၌ ဘုရား၏ကိုယ်ခွဲအဖြစ် အတည်အလင်းပြောဆိုသည်။ ဤ အရာသည် အလွန်နားလည်ရက်သည့် သုံးပါးတဆူကဏ္ဍပင်ဖြစ်သည်။ ဘုရားတဆူတည်းဖြစ်သော်လည်း သုံးပါးအဖြစ်ထင်ရှားလေ သည်(မဿဲ၃၁၆-၁၇၊ ၂၈၁၉၊ ယော၁၄၂၆၊ တမန်တော်၂၃၃-၃၄၊ ရောမ၈၉-၁၀၊ ၁ကော၁၂၄-၆၊ ၂ကော၁၂၁-၂၂၊ ၁ဂုး၁၄၊ ဂလာတီ၄၄၊ ဧဖက်၁၃-၁၄၊ ၂၁၈၊ ၄၄-၆၊ တိတု၃၄-၆၊ ၁ပေး၂) အထူးခေါင်းစဉ် “သုံးပါးတဆူ” ၁၄၂၆ ကိုရှု။

၅:၁၈ ‘ယုဒလူတို့သည် ကိုယ်တော်ကိုသတ်ခြင်းငှါ သာ၍ရှာကြကြ၏’ ယုဒလူတို့ သခင်ယေရှုအားသတ်လိုသည့် အကြောင်း အရင်းနှစ်ချက်ရှိသည်။

- ၁။ ဥပုသ်နေ့ နှင့်စပ်ဆိုင်သော ယုဒထုံးတမ်း (Talmud) ကို လူသိရှင်ကြား ချိုးဖောက်ခြင်း (လျော့ရဲစေခြင်း၊ မဿဲ၅:၁၉)
- ၂။ ကိုယ်တော်၏ စကားကို ဘုရားနှင့်ပုခုံးချင်း ယှဉ်သည်ဟု နားလည်ကြခြင်း (၈:၅၈-၅၉၊ ၁၀:၃၃၊ ၁၉:၇)

ကျမ်းချက် ၅:၁၉-၂၃ ယေရှုကလည်း သင်တို့အားငါအမှန်အကန်ဆိုသည်ကား ခမည်းတော်ပြုတော်မူသောအမှုကို သားတော် သည်မြင်၍ သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်း ပြု၏။ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့သည် အံ့ဩ ဘွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမှုအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။ ခမည်းတော်သည် သေ လွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင် စေ၏။ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ သားတော်ကိုရိုသေစေမည့်အကြောင်း ခမည်းတော်သည် အ ဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။ သားတော်ကို မရိုသေ သောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသော သူဖြစ်၏။

၅:၁၉,၂၄,၂၅ “ငါအမှန်အကန်ဆိုသည်ကား” (Truly, truly) □တည့်တည့်ပြန်ဆိုသော် အာမင်၊ အာမင်ဟုနားလည်ရသည်။ အာ မင်အသုံးအနှုန်းမှာ ဟေဗြဲဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး မူရင်းအားဖြင့် ယုံကြည်ကိုးစားထိုက်သည်ကို ဆိုလိုသည်။ သမ္မာ တရားအချက်ကို အတည်ပြုရာ၌ အသုံးပြုရာမှ ဆင်းသက်လာသည်။ သခင်ယေရှုသာလျှင် ဘော်ပြချက်တခုအစပြုခြင်း၌ ဤစကားလုံး ကိုအသုံးပြုရန် သိသောသူဖြစ်သည်။ ထူးခြားသည့် ဘော်ပြချက်တခု၏ အဖွင့်တိုင်း၌အသုံးပြုသည်။ နှစ်ကြိမ်ထပ်သုံးသော ဤအစပြု စကားလုံးကို ယောဟန်က သာ မှတ်တမ်းပြုထားသည်။ အထူးခေါင်းစဉ် အာမင် ၁:၅၁ ကိုရှု

၅:၁၉ “သားတော်” ဤအခဏ်းငယ်အချို့အတွင်း ‘သားတော်’ အသုံးအနှုန်းကို အဖန်တလဲလဲ သုံးထားခြင်းသည် သီဩလော်ဂျီဆိုင်ရာ ထူးခြားချက်တခုဖြစ်သည်။ ဤအပိုဒ်တွင်းမှာပင် နှစ်ကြိမ်တွေ့ရသည်။ ခမည်းတော်နှင့်တော်စပ်မှုကို နားလည်စေ၍ ‘လူသားတော်’ နှင့် ‘ဘုရားသားတော်’ တို့ကိုလည်း ထင်ဟပ်ပေါ်လွင်စေသည်။

▣ ‘မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်’ ဓမ္မသစ်ကျမ်း၌ သခင်ယေရှုနှင့်စပ်ဆိုင်၍ တင်ပြမှု၌ စေ့စေ့ဆင်ခြင်မှ အ ဖြေထွက်သည့် ဖော်ပြချက်မျိုးဖြစ်သည်။ အချို့ကျမ်းချက်တို့၌ အောက်ပါအတိုင်းတွေ့ရသည်။

- ၁။ ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ခြင်း (၁:၁, ၅:၁၈, ၁၀:၃၀, ၃၄-၃၈, ၁၄:၉-၁၀, ၂၀:၂၈)
- ၂။ ခမည်းတော်နှင့်တသီးတခြားဖြစ်ခြင်း (၁:၂,၁၄,၁၈, ၅:၁၉-၂၃, ၈:၂၈, ၁၀:၂၅,၂၉, ၁၄:၁၀,၁၁,၁၂,၁၃,၁၆, ၁၇:၁-၂)
- ၃။ ခမည်းတော်ကိုရိုသေလေးမြတ်ခြင်း (၅:၂၀,၃၀, ၈:၂၈, ၁၂:၄၉, ၁၄:၂၈, ၁၅:၁၀, ၁၉-၂၄, ၁၇:၈)

ယေရှုသည် ဘုရားဇာတိအပြည့်အဝ ဖြစ်သော်လည်း တသီးတခြားဖြစ်ခြင်း သီးသန့်ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် ထာဝရဘုရားဖြစ်ကြောင်း ထင်ရှားခြင်းကို ဘော်ပြလိုဟန်ရှိသည်။

John Raymond E. Brown ၏ *The Jerome Biblical Commentary* ၌ ဘော်ပြသည်မှာ

“သခင်ယေရှု၏ပူးတွဲဖြစ်ခြင်းကို ယေရှု၏နှုတ်တော်ထွက်လူသားဖြစ်ခြင်း၌ ရည်ညွှန်းသည့်အချက်အားဖြင့် သေးသိမ်စေရန်မဟုတ်ပါ။ ခရစ်တော်နှင့်ပတ်သက်၍ ယောဟန်၏အရေးအသား ဦးတည်ချက်နှင့်လည်း လွဲသွားနိုင်သည်။ ခမည်းတော်နှင့်သားတော်အကြား လုပ်ဆောင်မှု သဟဇာတဖြစ်ခြင်းကို ယေရှုက အခိုင်အမာဆိုခြင်းဖြစ်ရာ ၁၆:၁၂ ၌ဘော်ပြသည့် သန့်ရှင်းသောဝိညာဉ်တော်နှင့် သားတော်၏ ဆက်နွယ်မှုကဲ့သို့သော သဘောသဘာဝကို သက်သေပြခြင်းဖြစ်သည်။ သို့သော် ဤခရစ်ဝင်ကျမ်းတလျှောက်လုံး၌ သုံးပါးတဆူနှင့်စပ်ဆိုင်သော အချက်ကို ထုတ်ပယ်သည်ကို မတွေ့ရဘဲ ကယ်တင်ခြင်းနှင့်ဆက်စပ်သောဦးတည်ချက်သို့သာ အစဉ်ချဉ်းကပ်သည်ကို တွေ့ရသည်” (P 434)။

• ‘ခမည်းတော်ပြုတော်မူသော အမှုကိုသားတော်သည် မြင်၍သာပြု၏’ □လူသားမျိုးနွယ်က ခမည်းတော်ကို ဘယ်သောအခါ မျှမမြင်စဖူး(၃၇နှင့်၁:၁၈) သော်လည်း သားတော်သည်ခမည်းတော်အား နက်နဲစွာ ကိုယ်တိုင်ကိုယ်ကျ သိကျွမ်းခြင်းကို ဘော်ပြ သည် (၁:၁-၃)။

▣ ‘ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏’ ယေရှု၏လုပ်ဆောင်မှုနှင့် ဟောကြားချက်များအားဖြင့် မျက်မြင်မရသော ခမည်းတော်ဘုရားကို လူကရှင်းလင်းစွာ မြင်နိုင်သည် (ကောလောသံသး၁၅, ဟေဗြဲ:၁၃)။

၅:၂၀ ‘ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏’ ဆက်လက်ဖြစ်တည်လုပ်ဆောင်ဆဲ သဒ္ဒါအသုံးအနှုံးဖြစ်သည်။ ဤအချက်၌ ဂရိဘာသာစကား၌ မေတ္တာအတွက် *Phileo* ကို အသုံးပြုထားသည်။ ၃:၃၅၌ ကဲ့သို့ *agape* ကို အသုံးပြုမည်ဟု ထင်မှတ်စရာရှိသည်။ မေတ္တာအသုံးအနှုံး ဤစကားလုံးနှစ်လုံးကို ကျယ်ကျယ်ပြန့်ပြန့် တခုနှင့်တခုထပ်၍ အသုံးပြုသည်ကို တွေ့ရသည် (D.A Carson ၏ *Exegetical Fallacies*, 2nd ed, PP 32-33 နှင့် F.F Bruce ၏ *Answers to Questions*, P-73 ကိုရှု)။

▣ ‘သာ၍ကြီးစွာသောအမှုအရာ’ သေသူကို ပြန်ရှင်စေခြင်း (၂၁,၂၅-၂၆) နှင့် တရားစီရင်ပိုင်ခြင်း (၂၂,၂၇) ကိုရည်ညွှန်းသည်။

▣ ‘သင်တို့သည် အံ့ဩဘွယ်ရှိစေခြင်းငှါ’ □နိမိတ်လက္ခဏာ၏ ရည်ရွယ်ချက်သည် ယုဒလူမျိုးများ သားတော်၏ဖြစ်ခြင်းကို ယုံကြည်လက်ခံစေရန် ဖြစ်ကြောင်း ထင်ရှားသည်(၂၃, တမန်တော်၁၃:၄၁, ဟဗတ္တုတ် ၁:၅၂)။

၅:၂၁ ‘ခမည်းတော်သည်သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့ ထိုနည်းတူသားတော်သည်လည်း’ ဓမ္မဟောင်းကျမ်းစာ၌ ထာဝရဘုရားသည်သာ အသက်ကိုပေးပိုင်သူဖြစ်သည်(တရားဟော၃၂:၃၉)။ ယေရှုက သေလွန်သော သူတို့ကို ထမြောက်စေနိုင်ခြင်းသည် ထာဝရဘုရားနှင့် သာတူညီမျှမှုကို ဘော်ပြချက်ပင်ဖြစ်တော့သည်(၂၆)။

ယခုမျက်မှောက်၌ပင် ယေရှုအားဖြင့် ရထားသော ထာဝရအသက် (၂ကော၅:၁၇, ကောလောသံသး၁၃) သည် အသက်တာသစ်၌လက်တွေ့အသီးသီးပြခြင်းနှင့်လည်း ဆက်စပ်မှုရှိနေသည်(၁သက်၄:၁၃-၁၈)။ ရှင်ယောဟန်၏ ယေရှုနှင့်စပ်ဆိုင်၍ ကျယ်ကျယ်ပြန့်ပြန့်တင်ပြရာတွင် မပြည့်စုံသေးသော အနာဂတ္တိအခြေအနေ (စီရင်ခြင်းနှင့်ကယ်တင်ခြင်း) သာမက မျက်မှောက်၌ပင် တဦးချင်းအသက်တာနှင့်သက်ဆိုင်၍ ဘော်ပြဟန်ရှိသည်။

▣ ‘သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏’ □သားတော်သည် မည်သူတို့အား ရွေးချယ်၍ အသက်ကို ပေးသနည်း? ဤကျမ်းချက်သည် Calvinism တို့ လက်ကိုင်ပြုရာအတွက်မဟုတ်ပါ။ ယေရှုကို ယုံကြည်ခြင်းဖြင့် အသက်ကိုရကြောင်း အခိုင်အမာရပ်တည် ဘော်ပြချက်သာဖြစ်ပါသည်(၁:၁၂, ၃:၁၆)။ ၆:၄၄, ၆၅ မှဖြစ်လာသော ဟိုဘက်ဒီဘက်လွန်ဆွဲမှုတခုမှာ ဝိညာဉ် တော်က အားလုံးကိုရွေးချယ်သလော? သို့တည်းမဟုတ် အချို့ကိုရွေးချယ်သလော? ဟူ၍ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ကျရှုံးနေသော လူ က ဘယ်သောခါမျှ အစပြုခြင်းမရှိသည်မှန်သော်လည်း ဝိညာဉ်တော်၏သွေးဆောင်မှုကို လူက နောင်တ၊ ယုံကြည်ခြင်း၊ နာခံခြင်း နှင့် တုန့်ပြန်ဖို့ရန် လိုအပ်သည်။ ဝမ်းမြောက်စရာသတင်းစကားကို ကြားသော်လည်း ငြင်းဆန်သောသူတို့၏ အခြေအနေသည် အလွန်အံ့ ဩဘွယ်ဖြစ်သည်။ ထိုသူတို့သည် ခရစ်ဝင်ကျမ်းပါ “မဖြည့်လွှတ်နိုင်သောအပြစ်” နှင့် ၁ယော မှ သေပြစ်သင့်သော ဒုစရိုက်နှင့် တိုက် ရိုက်ပတ်သက်၍သာ နေတော့သည်။

အထူးခေါင်းစဉ် “မဖြည့်လွှတ်နိုင်သောအပြစ်”

က. ခရစ်ဝင်ကျမ်းများသည် ယုဒလူတို့၏ စည်းဘောင်တခုကို ထင်ဟပ်ပေါ်လွင်မှုရှိနေသည်။

၁။ အပြစ် နှစ်မျိုး (ဝတ်ပြုရာ ၄:၂, ၂၂, ၂၇, ၅:၁၅, ၁၇-၁၉ , တောလည်ရာ ၁၅:၂၇-၃၁, တရားဟောရာ ၁:၄၃, ၁၇:၁၂-၁၃)

က) မရည်ရွယ်ဘဲ ပြုမိသောအပြစ်

ခ) ရည်ရွယ်ချက်ရှိရှိ ပြုသောအပြစ်

၂။ ပတေကုထွေမတိုင်မီ ယုဒတို့၏ စည်း/ဘောင် (ခရစ်ဝင်ကျမ်းမပြည့်စုံသေးသည်သာမက ဝိညာဉ်တော် မဆင်းကြွလာသေးချိန်)

ခ. မာကု ၃:၂၂-၃၀ မှ မှတ်သားဖွယ်ရာများ

၁။ ယေရှု၏မိသားစုဝင်များကပင် မယုံကြည်နိုင်မှု (၃:၃၁-၃၂)

၂။ ဖာရိရှဲ တို့၏ မယုံကြည်နိုင်မှု (၂:၂၄, ၃:၁၆,၂၂)

ဂ. “လူသား” အသုံးအနှုံးမှသည် ‘လူသားတို့’ သို့ပြောင်းသွားသည့် နှိုင်းယှဉ်ဘော်ပြချက်

၁။ မသေ ၁၂:၂၂-၃၇ (၁၂:၃၂ လူသားကိုနှုတ်ဖြင့်ပြစ်မှားသော ..)

၂။ လုကာ ၁၁:၁၄-၂၆, ၁၂:၈-၁၂ (၁၂:၁၀- လူသားကိုနှုတ်ဖြင့်ပြစ်မှားသော ..)

၃။ မာကု ၃:၂၈ (အပြစ်အမျိုးမျိုးရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏)

၅:၂၂ စီရင်ပိုင်ခွင့်ကိုသားတော်အား အပ်ပေးပြီးဖြစ်ကြောင်း အထူးပြုထားသည်(၅:၂၇, ၉:၃၉, တမန်တော်၁၀:၄၂, ၁၇:၃၁, ၂၀:၄၁, ၁ပေ၄:၅)။ ဤကျမ်းချက်နှင့် ယောဘုရားအကြား ယေရှု၏နှုတ်တော်ထွက် အပေါ်စေ့စေ့ဆင်ခြင်သော် ဤနောက်ဆုံးသော ကာလအ ခါ မည်သူ့ကိုမျှစီရင်ခြင်းမပြုသော်လည်း လူတို့သည် ယေရှုခရစ်တော်အား ၎င်းတို့၏တုန့်ပြန်မှုအပေါ်အခြေပြု၍ မိမိတို့ကိုယ်ကို မိမိ တို့ စီရင်ခြင်းသို့ရောက်စေကြ၏။ ယေရှု၏နောက်ဆုံးသောစီရင်ခြင်းသည် လူတို့၏ယုံကြည်လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းအ ပေါ် မူတည်မှုရှိလေသည်။

၃:၁၇-၂၁,၃၆ မှ အကြောင်းအချက်သည် ထာဝရအသက်နှင့်စီရင်ခြင်းကို ပေးခြင်းအကြောင်းအရာဖြစ်သည်။ ခရစ်တော်အား ဖြင့် ကမ်းလှမ်းသော ဘုရားသခင်၏မေတ္တာတော်အားငြင်းပယ်သော် ဘုရားသခင်၏အမျက်တော်သင့်၍ နေသည်။ အချက်နှစ်ချက်သာ ရှိရာ ထာဝရအသက်ကို ရရှိရန်တခုတည်းသောနည်းလမ်းမှာ ခရစ်တော်ကိုယုံကြည်ခြင်းသာဖြစ်သည်(၁၀:၁-၁၈, ၁၄:၆, ၁ယော၅:၉ - ၁၂)။

၅:၂၃ ‘သားတော်ကိုရိုသေစေမည်အကြောင်း’ နောက်ဆုံးသောစီရင်မှုကို ရည်ညွှန်းဟန်ရှိသည်(ဖိလိပိ:၂:၉-၁၁)။

☐ ‘သားတော်ကို မရိုသေသောသူသည်ကား သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏’ ၁ယော၅:၁၂ နှင့် အလားတူဘော်ပြချက်ဖြစ်သည်။ သားတော်ကိုမသိသောသူသည် ခမည်းတော်ကို သိနိုင်စရာမရှိသကဲ့သို့ သားတော် ကို ရိုသေလေးမြတ်ခြင်း၊ ချီးမြှောက်ခြင်းမရှိလျှင် ခမည်းတော်ကို ရိုသေလေးမြတ်၊ ချီးမြှောက်ခြင်းမရှိပေ။

ကျမ်းချက် ၅:၂၄-၂၉ ငါအမှန်အကန်ဆိုသည်ကား ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သော သူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏

ငါအမှန်အကန်ဆိုသည်ကား သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍ ကြားသော အားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ သားတော်သည်မိမိ၌ အသက်ရှိရသောအခွင့်ကိုပေးတော်မူ၏။ သားတော်သည် လူသားဖြစ် သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။ ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိ သောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတ္တံ့။

၅:၂၄ “ငါအမှန်အကန်ဆိုသည်ကား” ထူးခြားသည့်ဘော်ပြချက် အစပြုသည့် အသွင်အပြင် ဖြစ်သော ဤသခင်ယေရှု၏စကားကို ယောဟန်က သေသေချာချာဘော်ပြထားသည်။ အထူးခေါင်းစဉ် အာမင်ခး၅၁ ကိုရှု။

☐ “ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍” ခမည်းတော်ဘုရားကို ယုံကြည်ခြင်း (အထူးခေါင်းစဉ်၂:၂၃ ကိုရှု) ကို အထူးပြုသော ဤအချက်သည် သားတော်ကိုယုံကြည်ခြင်း အား ဖြင့်သာ အထမြောက်ကြောင်းရည်ညွှန်းသည်(၁ယော၅:၉-၁၂)။ အခြားခရစ်ဝင်ကျမ်းများ၌ ထာဝရအသက်သည် ယုံကြည်ခြင်းအား ဖြင့် အနာဂတ်ကာလတခု၌ ပြည့်စုံမည့် မျှော်လင့်ရာအဖြစ် မကြာခဏတွေ့ရသော်လည်း ဤ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌မူ လက်ရှိ မျက်မှောက်၌ပင် အကြီးဝင်သည့် အရာကိုဘော်ပြသည်(၈:၅၁, ၁၁:၂၅)။ ဤ ‘နားထောင်ခြင်း’ ဝေါဟာရသည် ဟေဗြဲဝေါဟာရ shema မှဖြစ်၍ “နာခံရန်နားထောင်ခြင်း” ဟု အဓိပ္ပါယ်ရသည်(တရားဟောရာ၆:၄)။

☐ “ငါ့ကိုစေလွှတ်တော်မူသောသူ” ဤ ကြိယာအသုံးအနုံး apostellō သည် apostle မှ မြစ်ဖျားခံသည်။ ရဗ္ဗိဆိုင်ရာ အသုံး အနုံးအရ “ခန့်အပ်ထားသည့် အထူးတာဝန်ကို တရားဝင်ကိုယ်စားပြုသူအဖြစ် စေလွှတ်သောသူ” အဖြစ် သုံးနှုံးကြသည်။ ဤ အသုံး အနုံးကို ခမည်းတော်က သားတော်အား ကိုယ်စားစေလွှတ်ခြင်း၌ ယောဟန်မကြာခဏ အသုံးပြုသည်(၄:၃၄ ကိုရှု)။

အထူးခေါင်းစဉ် “စေလွှတ်ခြင်း” (APOSTELLO)

ဂရိဘာသာစကားအားဖြင့် ‘စေလွှတ်ခြင်း’ အတွက် (apostellō) ကို အများဆုံးအသုံးပြုသည်။ ဤ ဝေါဟာရ၌ သီအိုလော်ဂျီ ဆိုင်ရာ သုံးနှုံးမှု အထွေထွေရှိသည်။

၁။ ရဗ္ဗိအသုံးအနှုံးအရ အခြားသူတဦးအား တရားဝင်ကိုယ်စားပြုသူအဖြစ် ခေါ်ယူစေလွှတ်ခံရသောသူအဖြစ် အသုံးပြုကြသည်။ တိုင်းပြည်ကိုယ်စားပြုသည့် “သံအမတ်” ကဲ့သို့ဖြစ်သည်(၂ကော၅:၂၀)။

၂။ ခရစ်ဝင်ကျမ်းများ၌ သခင်ယေရှုအား ခမည်းတော်စေလွှတ်သောသူ ဖြစ်ကြောင်းတော်ပြရာ၌ မကြာခဏအသုံးပြုသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌မူ မေရှိယ အရိပ်အမြွက် သက်ရောက်သော အသုံးအနှုံးကိုတွေ့ရသည်(မသံဝ:၄၀, ၁၅:၂၄, မာကုဇ:၃၇, လုကာဇ:၄၈ နှင့် အထူးသဖြင့် ယော၅:၃၆,၃၈, ၆:၂၉,၅၇, ၇:၂၉, ၈:၄၂, ၁၀:၃၆, ၁၁:၄၂, ၁၇:၃,၈,၁၈,၂၁,၂၃,၂၅, ၂၀:၂၁)။ သခင်ယေရှုက ယုံကြည်သူများအားစေလွှတ်ခြင်း၌လည်း အသုံးပြုသည် (ယော၁၇:၁၈, ၂၀:၂၁ [apostellō နှင့်အဓိပ္ပါယ်တူသော pempō ကို ပြသ၍ အသုံးပြုသည်။])

၃။ ဓမ္မသစ်ကျမ်း၌ တပည့်တော်များအတွက် အသုံးပြုသည်။

က. မူရင်းတမန်တော် ဆယ့်နှစ်ပါးအဝင်များ၊ (မာကုဇ:၃၀, လုကာဇ:၁၃, တမန်တော်:၂,၂၆)

ခ. တမန်တော်များအား အကူအညီပေးသူများ နှင့်ပူးတွဲလုပ်ဆောင်သည့်အထူးအုပ်စု၊

- ၁) ဗာနဗ (တမန်တော်:၁၄:၄,၁၄)
- ၂) အန္ဒြောနိုတ်နှင့်ယုနို (ရောမ:၁၆:၇)
- ၃) အာပေါလု (၁ကော:၄:၆-၉)
- ၄) သခင်ဘုရား၏ညီယာကုပ် (ဂလာတီ:၁:၁၉)
- ၅) သိလွာနု နှင့်တိမောသေ (၁ကော:၂:၁၉)
- ၆) တိတု (၂ကော:၈:၂၃)
- ၇) ဧဖေတြာဒိတ် (ဖိလိပီ:၂:၂၅)

ဂ. အသင်းတော်အတွက် ဆက်လက်ရှိနေသော ဆုကျေးဇူး (၁ကော:၁၂:၂၈-၂၉, ဧဖက်:၄:၁၁)

၄။ ရှင်ပေါလုက ခရစ်တော်၏ကိုယ်စားပြုအဖြစ်၊ ဘုရားပေးသောအခွင့်အာဏာအဖြစ် အခိုင်အမာပြောဆိုရာ၌ သူ၏စာစောင်များတွင် မိမိကိုယ်ကို ထိုအသုံးအနှုံးကို အသုံးပြုသည် (ရောမ:၁, ၁ကော:၁:၁, ၂ကော:၁:၁, ဂလာ:၁:၁, ဧဖက်:၁:၁, ကောလောသဲ:၁:၁, ၁တီ:၁:၁, ၂တီ:၁:၁, တီတု:၁:၁)။

▣ ‘သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏’ အတိတ်၌ပြီးမြောက်ခဲ့ပြီးလက်ရှိမျက်မှောက်ခေတ်တွင် ဖြစ်တည်နေခြင်းကို တော်ပြသောသဒ္ဒါအသုံးဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် အနာဂတ်နှင့်သက်ဆိုင်နေသည့်တိုင် ယခုပင် အကြိုးဝင်သည်နည်းတူ ထာဝရအသက်သည်လည်း ထိုနည်းငှင်းဖြစ်၏ (း၂၅-၂၆, ၁ယော:၃:၁၄)။ အငယ် ၂၅သည် မျက်မှောက်၌ပင် နိုင်ငံတော်တည်ပြီးဖြစ်ကြောင်း အထူးတော်ပြချက်တရပ်ဖြစ်သည်။

၅:၂၅ “အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏” ယောဟန်၏ရေးသားဟန် အသွင်အပြင်တရဖြစ်သည်။ စကားလုံးနှင့် စကားစုတို့တွင် မကြာခဏ နှစ်မျိုးရည်ညွှန်းလေ့ရှိသည်။ ဤနေရာ၌ အချိန်ကာလကို

- ၁။ ကယ်တင်ရာ အချိန်ကာလနှင့်
- ၂။ စီရင်ရာ အချိန်ကာလ ဟု နားလည်နိုင်သည်။

အချိန်ကာလ ကန်သတ်ချက်အနေဖြင့် ပစ္စုပ္ပန်နှင့်အနာဂတ် ကာလနှစ်ခုလုံး အကြိုးဝင်သည် (၂၉, ၆:၃၉,၄၄,၅၄)။ ယခု ပစ္စုပ္ပန်၌ တဦးတယောက်၏ ခရစ်တော်၌တည်ခြင်း၊ မတည်ခြင်းသည် အနာဂတ်ကာလတိုင် အကြိုးဝင်လျက်ရှိသည်။ ကယ်တင်ခြင်းနှင့်စီရင်ခြင်း နှစ်ခုလုံးသည်လည်း ယခုကတည်းက ဧကန်အကြိုးဝင်၍ အနာဂတ်ကာလတခု၌ ပြီးပြည့်စုံခြင်း သို့ရောက်မည်ဖြစ်သည် (း၂၈)။

အထူးခေါင်းစဉ် “အချိန်ကာလ”

□ အချိန်ကာလအသုံးအနှုံးကို ခရစ်ဝင်ကျမ်းများ၌ အောက်ပါအတိုင်း အမျိုးမျိုးအသုံးပြုထားသည်။

၁။ အချိန်ရည်ညွှန်းချက် (မသုစး၁၃, လုကာ၇:၂၁, ယော၁၁:၉)

၂။ စုံစမ်းခြင်းနှင့် အပ်နှံခြင်း အချိန်နာရီအတွက်တင်စားဘော်ပြချက် (မသု၁၀:၁၉, မာကု၁၃:၁၁, လုကာ၁၂:၁၂)

၃။ သခင်ယေရှု၏ အမှုတော်မြတ် အစပြုခြင်း၌ တင်စားဘော်ပြချက် (ယော၂:၄, ၄:၂၃)

၄။ စီရင်ခြင်းနေ့ရက်အတွက် တင်စားဘော်ပြချက် (ဒုတိယအကြိမ်ကြွလာခြင်း မသု၂၄:၃၆,၄၄, ၂၅:၁၃, မာကု၁၃:၂၂, ယော၅:၂၅,၂၈)

၅။ ယေရှု ၏ ပြင်းပြသော စိတ် ဝေဒနာ တင်စား ဘော်ပြချက် (မသု၂၆:၄၅, မာကု၁၄:၃၅,၄၁, ယော၇:၃၀, ၈:၂၀, ၁၂:၂၃,၂၇, ၁၃:၁, ၁၆:၃၂, ၁၇:၁)

▣ **“သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍”** အခဏ်းငယ် ၂၅က ဝိညာဉ်သေခြင်းကို ရည်ညွှန်း၍ အခဏ်းငယ်၂၉ ကမူ ခန္ဓာသေခြင်းမှ ထမြောက်ခြင်းကို ရည်ညွှန်းသည်။ သမ္မာကျမ်းစာ၌ သေခြင်း (၃) မျိုးတွေ့ရသည်။

၁။ ဝိညာဉ်သေခြင်း (ကမ္ဘာဦး၃)

၂။ ခန္ဓာသေခြင်း (ကမ္ဘာဦး၅)

၃။ ထာဝရသေခြင်း (ဖေဖော်၂:၂, ဗျာဒိတ်၂:၁၁, ၂၀:၆,၁၄) သို့မဟုတ် ထာဝရအပါယ်ငရဲမီးအိုင် (Gehenna) ‘ဘုရားသခင်၏သားတော်’ အသုံး အနှုံးကို သုံးခဲ လှသည်။ (အထူး ခေါင်းစဉ် ၁ယော ၃:၈ ကိုရှု) ဤ အသုံး အနှုံးကို သုံးခဲ လှ သည့် အကြောင်း ရင်းတချက်မှာ ဂရိဘာသာတရားမှ နတ်ဘုရားများ (Mt. Olympus) က လူမိန်းမများကို ဇနီးမယားအဖြစ် ပေါင်းသင်းသည့် ခံယူချက်နှင့် မရောထွေးစေလို၍ ဖြစ်နိုင်သည်။ ယေရှု၏ဘုရားသားဖြစ်ခြင်း အရာသည် မေထုံသံဝါသနှင့် စပ်ဆိုင်ခြင်း၊ အချိန်ကာလတခုအပေါ် ဖြစ်တည်ခြင်းမျိုးမဟုတ်ပဲ အလွန်နက်နဲသည့် ယုတ်နွယ်ပတ်သက်မှုဖြစ်သည်။ ဤအသုံးအနှုံးသည် ယုဒလူတို့အတွက်မူ ရင်းနှီးပြီးသားတင်စားချက်ဖြစ်သည်။ ယေရှုက မိမိ၏ဘုရားဇာတိဖြစ်ခြင်းကို အလွန်ရှင်းလင်းစွာ အတည်ပြု၍ အထူးသဖြင့် ဓမ္မဟောင်းအသုံးအနှုံးများကို အသုံးပြုထားသည်(၅:၂၁,၂၆)။

၅:၂၆ **“မည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ”** ဤအချက်သည် အခြေခံအားဖြင့် ထွက်မြောက်ရာ၃၄ မှ ထာဝရဘုရားအသုံးအနှုံး၏ အနက်ဖြစ်သည်။ ဤပဋိညာဉ် သဏ္ဍန်ဘုရား၏နာမတော်သည် ဟေဗြဲအသုံးအနှုံးမှ ဆင်းသက်လာသည်။ ထာဝရအသက်ရှင်ခြင်းနှင့် တခုတည်းသော အသက်ဖြစ်ခြင်းကို ဆိုလိုသည်။ (အထူးခေါင်းစဉ် ထာဝရဘုရား၏အမည်နာမတော်များ ၆:၂၀ကိုရှု။)

ဓမ္မဟောင်းကျမ်းတွင် ထာဝရဘုရား၌သာအသက်ရှိ၍ (၁တိ၁:၁၇, ၆:၁၆) ထာဝရဘုရားကသာ အသက်ကိုပေးပိုင်သည်။ (ယောဘ၁၀:၁၂, ၃၃:၄, ဆာလံ၃၆:၉) ထာဝရဘုရားက ထိုအခွင့်တန်ခိုးအား မိမိကိုပေးကြောင်း ယေရှုအတိအလင်းဆိုသည်။

▣ **‘သားတော်သည် မိမိ၌ အသက်ရှိရသော အခွင့်ကိုပေးတော်မူ၏’** □ ယေရှု၏ဘုရားဖြစ်ခြင်းကို အခိုင်အမာအတည်ပြုခြင်း ဖြစ်သည်။ (၁:၄, ၁ယော၅:၁၁)

၅:၂၇ ယေရှု၌ မှန်ကန်စွာတရားစီရင်နိုင်စွမ်းရှိခြင်း (exousia, အခွင့်အာဏာရခြင်း၊ ၁၀:၁၈, ၁၇:၂, ၁၉:၁၁) မှာ ဘုရားဇာတိရာနွှံးပြည့်ရှိသကဲ့သို့ လူ့ဇာတိရာနွှံးပြည့် ရှိသောကြောင့်ဖြစ်သည်။ “လူသား” အသုံးအနှုံး၌ တဦးတည်းကိုရည်ညွှန်းချက် (Definite article) မပါရှိချေ(ယောဧကောလ၂:၁ နှင့် ဆာလံ၈:၄)။ လူကိုပြည့်စုံလင်စွာ သိတော်မူ (ဟေဗြဲ၄:၁၅) သကဲ့သို့ ထာဝရဘုရားကိုလည်း ပြည့်စုံလင်စွာ သိတော်မူသည်(၁:၁၈, ၅:၃၀)။

ယေရှုက မိမိကိုယ်ကို “သားတော်” ဟု (၁:၉[နှစ်ကြိမ်] ၂၀,၂၁,၂၂,၂၃ [နှစ်ကြိမ်] ၂၅,၂၆) သုံးထားသော်လည်း ၂၇၅ မှ “လူသား” ကို (တဦးတည်းကိုရည်ညွှန်းချက် Definite article, မပါပဲ) အသုံးပြုထားသည်မှာ အံ့ဩဘွယ်ဖြစ်သည်။ သို့သော်လည်း တူညီသော အချက်ကို (၁) ၃:၁၃,၁၄ နှင့် ၃:၁၆,၁၇,၁၈, ၃၅,၃၆, (၂) ၆:၂၇,၅၃ နှင့် ၆:၄၀ (၃) ၈:၂၈ နှင့် ၈:၃၅,၃၆ တွင်တွေ့ရပြန်သည်။ အသုံးအနှုံးနှစ်မျိုးလုံးကို သခင်ယေရှုက ဖလှယ်၍သုံးနှုံးထားသည်။

၅:၂၈ **“ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်”** □ မိန့်ဆိုခဲ့ပြီးသော စကားတော်ကို ယုဒခေါင်းဆောင်များ အလွန်အမင်း အံ့အားသင့် ခဲ့ရသည်နည်းတူ ထပ်မံမိန့်ဆိုချက်များကြောင့် ၎င်းတို့လုံးဝ တုန်လှုပ်စေဦးမည်ဖြစ်သည်။

▣ ‘သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍’ ကြီးစွာသောကြွေးကြော်ခြင်းနှင့်တကွ မေရှိယ ဒုတိယအကြိမ်ကြွဆင်းလာမည့်အရာကို ထင်ဟပ် နားလည်စေလိုဟန်ရှိသည်(၁သက်၄း၁၆)။ လာဇရု၏ ထမြောက်ခြင်း (၁း ၄၃)သည် ရှေ့ပြေးနမူနာ ဖြစ်သည်။ ၂ကော၅း၆,၈ မှ သမ္မာတရားကို ငြင်းပယ်ခြင်းမဟုတ်ပါ။ တလောကလုံးကို စီရင်ခြင်းနှင့် သားတော်၏အခွင့်အာဏာကို အခိုင်အမာ အတည်ပြုခြင်းဖြစ်သည်။

ဤကျမ်းချက်များတို့သည် ယခုလက်ရှိ ဧကန်အမှန်ရှိနေသော ဝိညာဉ်ရေးရာအသက်တာနှင့် ဆက်နွယ်မှုရှိနေသည်။ သို့သော် ဤနေရာ၌ အနာဂတ္တိဆိုင်ရာ နောက်ဆုံးသောကာလ၌ ပြည့်စုံလာမည့် အရာကိုအတည်ပြုထားသည်။ တည်နှင့်ပြီးသော နိုင်ငံတော်နှင့်မပြည့်စုံသေးသော နိုင်ငံတော်အကြားလွန်ဆွဲသည့် အသွင်မျိုးကို ကျန်ခရစ်ဝင်သုံးကျမ်း၌လည်း သခင်ယေရှုတော်ပြသည်နည်းတူ အထူးသဖြင့် ရှင်ယောဟန်ခရစ်ဝင်၌သာ၍ မြင်ရသည်။

၅:၂၉ သမ္မာကျမ်းစာက ဆိုးယုတ်သောသူ ဖြောင့်မတ်သောသူ နှစ်မျိုးလုံး ထမြောက်မည်အကြောင်း (ဒံယေလ၁၂:၂, မသဲ၂၅:၄၆, တမန်တော်၂၄:၁၅) တော်ပြသော်လည်း ဖြောင့်မတ်သောသူတို့၏ ထမြောက်မည့်အရာကို သာ၍ အရေးပေးတော်ပြထားသည်(ယောဘ၁၉:၂၃-၂၉, ဟေရှာယ၂၆:၁၉, ယော၆:၃၉-၄၀,၄၄,၅၄, ၁း၂၄-၂၅, ၁ကော၁၅:၅၀-၅၈)။

ဤစီရင်ခြင်းသည် လူ၏ သီလဆောက်တည်မှုအပေါ်အခြေပြုသည်မဟုတ်ပဲ ယုံကြည်သူ၏ဖြောင့်မတ်ခြင်းအသက်တာကို အခြေပြုရည်ညွှန်းသည်(မသဲ၂၅:၃၁-၄၆, ဂလာတီ၅:၁၆-၂၁)။ ဘုရားသခင်၏စကားတော်နှင့် ဤလောကထဲတွင် အခြေခံစည်းမျဉ်းတခုအရ လူသည် မိမိစိုက်သည်အတိုင်း ပြန်လည်ရိတ်သိမ်းရမည်သာဖြစ်သည်(သုတ္တံ၁း၂၄-၂၅, ဂလာတီ၆:၆)။ သို့တည်းမဟုတ် ဓမ္မဟောင်းတချက်ကို ကိုးကားရသော် “ကိုယ်တော်သည် လူအသီးသီးတို့အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကိုဆပ်ပေးတော်မူ၏” (ဆာလံ၆၂:၁၂, ၂၈:၄, ယောဘ၃၄:၁၁, သုတ္တံ၂၄:၁၂, မသဲ၁၆:၂၇, ရောမ၂:၆-၈, ၁ကော၃:၈, ၂ကော၅:၁၀, ဧဖက်၆:၈ နှင့် ကောလောသဲ၃:၂၅)။

ကျမ်းချက် ၅:၃၀ “ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့လိုက်၏။”

၅:၃၀ ဘုရားသခင်၏ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်၊ ယေရှုသည် ခမည်းတော်အား ဝန်ခံခြင်း၊ နာခံခြင်း အသက်တာရှိသည်။ ဤ ဝန်ခံမှုကို အထူးပြုချက်အား း၁၉၌ လည်းတွေ့ရသည်။ (မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်) ဤအချက်အရ သားတော်သည် သာ၍အဆင့်နိမ့်ခြင်းဟု ဆိုလိုသည်မဟုတ်ပဲ၊ သုံးပါးတဆူဖြစ်သော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရွေးနှုတ်ခြင်းအမှု၌ အသီးသီးကဏ္ဍခွဲလုပ်ဆောင်မှုကို ဆိုလိုသည်။

ကျမ်းချက် ၅:၃၁-၄၇ “ငါသည်ကိုယ်အကြောင်းကိုသက်သေခံလျှင် ငါ့သက်သေမတည်။ ငါ၏အကြောင်းကိုသက်သေခံသော သူတပါးရှိသေး၏။ ထိုသူ၏သက်သေမတည် ကြောင်းကိုငါသိ၏။ သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သ မ္မာတရားဘက်၌ သက်သေခံ၏။ သို့သော်လည်း လူပေးသောသက်သေကို ငါသည် ပမာဏမပြု။ သင်တို့သည် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။ ယောဟန်သည် ညိုထွန်း၍ လင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ ၏အလင်း၌ ခဏသာမေ့လျော်ခြင်းငှါ အလိုရှိကြ၏။ ယောဟန်၏ သက်သေထက် သာ၍ကြီးသော သက်သေငါ၌ရှိ၏။ အ ကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့အပ်ပေးတော်မူ၍ ငါပြုသောထိုအမှုတို့ သည်လည်း ငါ့ ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။ ခမည်းတော်သည်လည်းငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့သည်မကြား၊ သဏ္ဍာန်တော်ကိုမမြင်၊ နှုတ်ကပတ်တော်သည် လည်း သင်တို့၌မတည်။ အကြောင်းမူကား စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။

ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်း စာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။ လူပေးသောဘုန်းအသေရေ ကိုငါမခံ။ သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌မရှိသည်ကို ငါသိ၏။ ငါသည်ခမည်းတော်၏ အခွင့်နှင့်ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူ ကိုလက်ခံကြလိမ့်မည်။ အချင်းချင်းပေးသောဘုန်းအသေရေကိုသာခံ၍ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသ ရေတော်ကို အလိုမရှိသောသင်တို့သည် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ခမည်းတော်ရှေ့၌ငါသည် သင်တို့ကို အပြစ်တင် သည်ဟု မထင်ကြနှင့်။ သင်တို့ကိုအပြစ်တင်သောသူတပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။ သင်တို့သည် မောရှေ၏စကားကိုယုံလျှင် ငါ့စကားကိုမယုံပဲမနေနိုင်ကြ။ အကြောင်းမူကား မောရှေသည် ငါ့အကြောင်းကို ရေးထား၏။ သူရေးထားသောစာကို သင်တို့သည် မယုံလျှင် ငါ့စကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။”

၅:၃၁ မေ့ဟောင်း၌ ကိစ္စတခုကိုအတည်ပြုရန် သက်သေနှစ်ဦး အနည်းဆုံးလိုအပ်သည် (တောလည်ရာ၃၅:၃၀, တရားဟော၁၉:၁၅)။ ဤ ကျမ်းချက်၌ ယေရှုက သက်သေငါးဦးကို တိုင်တည်သည်။

- ၁။ ခမည်းတော်ဘုရား (၃၂,၃၇)
- ၂။ ဗတ္တိဇံဆရာယောဟန် (၃၃, ၁:၁၉-၅၁)
- ၃။ ယေရှု၏ လက်တွေ့လုပ်ဆောင်မှုများ (၃၆)
- ၄။ သမ္မာကျမ်းစာ (၃၉)
- ၅။ မောရှေ (၄၆) တရားဟောရာ၁၈:၁၅-၂၂ ကို ပြန်လည်ထင်ဟပ်တော်ပြသည်။ (အထူးခေါင်းစဉ် ၁:၈ ကိုရှု)

☐ ‘လျှင်’ □ဖြစ်နိုင်ခြေ ရှိသော လုပ်ဆောင်ချက်အား ဘော်ပြသည်။

☐ ‘ငါ့သက်သေမတည်’ ၈:၁၄ နှင့် ဝိရောမိ ဖြစ်ဟန်ရှိသော်လည်း အခြားရှုထောင့်တခုမှ တင်ပြထားခြင်းဖြစ်ကြောင်း ကျမ်း ချက်က ညွှန်ပြသည်။ ဤနေရာ၌ ယေရှုက အခြားသက်သေ မည်ရွေ့မည်မျှရှိကြောင်း ဘော်ပြခြင်းဖြစ်ရာ ၈:၁၄၌ မူ သူ၏သက်သေ သာလိုအပ်ကြောင်း အခိုင်အမာဘော်ပြသည်။

“တည်သည်” ဟူသော ဝေါဟာရအတွက် ၆:၅၅ ကိုရှု။

၅:၃၂ ‘ငါ၏အကြောင်းကို သက်သေခံသောသူတပါးရှိသေး၏’ ခမည်းတော်ဘုရားကို ရည်ညွှန်းခြင်းဖြစ်သည် (၁ယော၅:၉)။ အဘယ့်ကြောင့်ဆိုသော် ဤအသုံးအနှုံး allos ၏အနက်မှာ “အမျိုးအစားတူသော အခြားတခု” ကို သုံးနှုံးထားပြီး “အမျိုးအစား မတူညီ သောတခု” အသုံးအနှုံး heteros ကို အသုံးမပြုထားပေ။ နောက်ပိုင်း ဂရိကျမ်းဂန်များ၌ ဤကွဲပြားခြားနားသော အသုံးအနှုံးနှစ်ခုမှာ မှေးမှိန်ရာယှက်လာသည်။ (အထူးခေါင်းစဉ် ‘ယေရှုနှင့်စပ်ဆိုင်သောသက်သေများ’ ၁:၈ ကိုရှု)

၅:၃၃ ‘သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏’ ဗတ္တိဇံဆရာယောဟန်ကို ရည်ညွှန်းသည် (၁:၁၉)။

၅:၃၄ ‘သင်တို့သည် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း ဤစကားကိုငါပြော၏’ အပြစ်ခံခြင်း (Passive Voice) ကို အ သုံးပြုထားသောကြောင့် ဘုရားသခင်၏ကိုယ်စား၊ ဝိညာဉ်တော်ကို ဆိုလိုသည်။ (၆:၄၄,၆၅) သတင်းကောင်းဟူသည် ဧဝဂေလိ

တရား ကိုကြွေးကြော်ခြင်းဖြစ်၍ သမိုင်းကြောင်း အထုပ္ပတ္တိတခုမဟုတ်ပေ။ ဧဝံဂေလိတခုတည်းအတွက် ရည်ရွယ်ခြင်းဖြစ်ရာ ဤမျှလောက် မှတ်တမ်းပြုထားခြင်းဖြစ်သည် (၂၀:၃၀-၃၁)။

၅:၃၅ “ယောဟန်သည်ညိုထွန်း၍လင်းသော ဆီမီးဖြစ်၏” အလင်းကိုအထူးပြုထားသော နောက်ထပ်တချက် ဖြစ်သည်။ ဤနေရာ၌ လမ်းခရီးတော်ကိုပြင်ဆင်သော သတင်းစကားပင်ဖြစ်သည်(၁:၆-၈)။

၅:၃၆ “ငါပြုသောထို အမှုတို့သည်လည်း ငါ့ဘက်၌နေ၍ ခမည်းတော်သည်ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကိုသက်သေခံကြ၏” ယေရှု၏လုပ်ဆောင်မှုတို့မှာ မေရိယနှင့်စပ်ဆိုင်၍ ဓမ္မဟောင်းပရောဖက်ပြုချက်တို့ ပြည့်စုံလာခြင်းဖြစ်သည်။ ထိုအချိန်၌ ယုဒလူတို့အနေဖြင့် ကိုယ်တော်ပြုသောနိမိတ်လက္ခဏာများ၊ ကန်းသူကိုမြင်စေခြင်း၊ ဆင်းရဲသူကိုကျွေးမွေးခြင်း၊ မသန်စွမ်းသူကိုပြန်လည် ကျန်းမာစေခြင်း၊ တို့အားဖြင့် ဓမ္မဟောင်းမှ ပရောဖက်ပြုချက်တို့အား မှတ်မိကြပါသည်(ဟောရှာယ ၂၉:၁၈, ၃၂:၃-၄, ၃၅:၅-၆, ၄၂:၇)။ ကိုယ်တော်၏တန်ခိုးပါသော ဟောပြောချက်များ၊ ဖြောင့်မတ်စွာ အသက်ရှင်ပြုမှု၊ ကရုဏာတရားနှင့် အံ့ဩဘွယ်နိမိတ်လက္ခဏာများ (၂:၂၃, ၁၀:၂၅,၃၈, ၁၄:၁၁, ၁၅:၂၄) အားဖြင့် ကိုယ်တော်သည် မည်သူမည်ဝါဖြစ်ကြောင်း မည်သည့်အရပ်မှကြွလာကြောင်း နှင့် မည်သူက စေလွှတ်ကြောင်း ရှင်းလင်းသော သက်သေကိုဆောင်သည်။

၅:၃၇ “ခမည်းတော်သည်လည်း ငါ့ဘက်၌သက်သေခံတော်မူ၏” ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းသည့်စကားစု ဖြစ်ဟန်ရှိသည်။ (ဟေဗြဲ:၁-၃) ဤတချက်တည်း၌ပင် ဓမ္မဟောင်းမှ မေရိယဆိုင်ရာ ကိုးကားမှု အားလုံးအကြီးဝင်ပါသည် (၃:၉)။

▣ ‘ခမည်းတော်၏စကားသံတော်ကို သင်တို့သည်မကြား၊ သဏ္ဍာန်တော်ကိုမမြင်’ ယုဒလူတို့သည် ကျမ်းစာအားဖြင့်လည်းကောင်း၊ ကိုယ်တိုင် ကိုးကွယ်ခွင့်ရခြင်းအားဖြင့်လည်းကောင်း ထာဝရဘုရားကို သိမြင် သင့်ပါသော်လည်း လုံးဝအလျှင်းမသိကြကြောင်း ယေရှုက အတိအလင်းဆိုသည် (၈:၄၃, ဟောရှာယ:၁-၁၅, ၆:၉-၁၀, ၂၉:၁၃, ယေရမိ:၅:၂)။

ဓမ္မဟောင်းကာလ၌ ဘုရားကိုတွေ့မြင်ရခြင်းသည် သေခြင်းသို့တိုင် ဦးတည်စေကြောင်း ခံယူခဲ့ကြသည်။ ထာဝရဘုရားနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ဖူးသော တဦးတည်းသောသူမှာ မောရှေ ဖြစ်ပြီး ထိုနောက်ပိုင်း ကုလားကာနောက်ကွယ်မှသာ လူနှင့်ဆက်ဆံမှုပြုတော်မူသည်။ ထွက်မြောက်ရာ၃၃:၂၃ နှင့် ယော:၁၈ သည် ဝိရောမိဖြစ်ဟန်ရှိသော်လည်း ထွက်မြောက်ရာကျမ်းမှ အသုံးအနှုံးသည် ဘုန်းတော်ကိုရည်ညွှန်း၍ ခန္ဓာပုံစံကို ရည်ညွှန်းသည်မဟုတ်ပေ။

၅:၃၈ “နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်” ယောဟန်၏ရေးသားချက်၌ တန်ခိုးနှင့်ပြည့်စုံသော တင်စားဘော်ပြုချက် နှစ်ချက်ရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော် (logos) ကို ရရှိတို့လိုအပ်၍ တကြိမ်ရရှိသည်နှင့် (၁:၁၂) အစဉ် တည်မြဲမှုရှိသည် (တည်ခြင်း၊ ယော:၈:၃၁, ၁၅:၄,၅,၆,၇,၁၀, ၁ယော:၂:၆,၁၀,၁၄,၁၇,၂၄,၂၇,၂၈, ၃:၆,၁၄,၁၅,၂၄)။ ယေရှုသည် ဘုရားသခင်၏ ပြည့်စုံစုံလင်သော ဖွင့်ပြခြင်းဖြစ်သည်။ (ယော:၁-၁၈, ဖိလိပီ:၂:၆-၁၁, ကောလောသံ:၁၅-၁၇, ဟေဗြဲ:၁-၃) ကယ်တင်ခြင်းကို မရွေ့မလျော့သောတော်စပ်မှု ဆက်နွယ်မှုဖြင့် အတည်ပြုနိုင်ပြီး (ဟေဗြဲဘာသာစကားအရ “သိခြင်း” ကမ္ဘာဦး:၄:၁, ယေရမိ:၅) ဧဝံဂေလိတည်းဟူသော သမ္မာတရား၏ အတည်ပြုချက်ဖြစ်သည် (ဂရိဘာသာစကားအရ ‘သိခြင်း’ ၂ယော:၉)။

ဤ ‘တည်သည်’ ဟူသော အသုံးအနှုံးသည် နက်နဲသော မိတ်သဟာယကို ဆောင်သည့် တဦးချင်းသီးသန့် ဆက်နွယ်မှု၌ သုံးသည်။ ထိုတည်မြဲခြင်းသည် စစ်မှန်သော ကယ်တင်ခြင်း၏ အနေအထားတခုဖြစ်သည် (အခဏ်းကြီး:၁၅)။ ဤ “တည်ခြင်း”ကို ရှင်ယောဟန် ခရစ်ဝင်၌ အတော်အတန်အသုံးပြုထားသည်။

- ၁။ ခမည်းတော်၌ သားတော်၏တည်ခြင်း၊ (၁၀:၃၈, ၁၄:၁၀,၁၁,၂၀,၂၁, ၁၇:၂၁)
 - ၂။ ခမည်းတော်သည် သားတော်၌တည်ခြင်း၊ (၁၀:၃၈, ၁၄:၁၀,၁၁,၂၁, ၁၇:၂၃)
 - ၃။ သားတော်၌ ယုံကြည်သူတို့၏တည်ခြင်း၊ (၁၄:၂၀,၂၁, ၁၅:၅, ၁၇:၂၁)
 - ၄။ ခမည်းတော်နှင့်သားတော်၌ ယုံကြည်သူတို့၏တည်ခြင်း၊ (၁၄:၂၃)
 - ၅။ နှုတ်ကပတ်တော်၌ ယုံကြည်သူတို့၏တည်ခြင်း၊ (၅:၃၈, ၈:၃၁, ၁၅:၇, ၁ယော:၂:၁၄)
- (အထူးခေါင်းစဉ် ၁ယော:၂:၁၀)

၅:၃၉ “သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏” ဤကျမ်းပိုဒ်သည် သက်သေများအကြောင်းဘော်ပြနေသည်ဖြစ်ရာ ထိုသက်သေရှိသမျှကို ယုဒလူတို့ ငြင်းပယ်ကြောင်း ညွှန်ပြချက်ဖြစ်သည်။

ဤနေရာ၌ ယုဒခေါင်းဆောင်များ အနေဖြင့် ဝမ်းနည်းစရာကောင်းသည်မှာ သမ္မာကျမ်းစာလက်ဝယ်ရှိလျှက်ပင်၊ ဖတ်ရှုနေလျက်ပင်၊ သင်ယူဆည်းပူးလျက်ပင်၊ အာဂုံဆောင်ထားလျက်ပင် ထိုကျမ်းစာကညွှန်ပြနေသော ပုဂ္ဂိုလ်တော်ကို မမြင်နိုင်ကြခြင်းပင်။

ဝိညာဉ်တော်မပါရှိလျှင် ကျမ်းစာထိရောက်မှုမရှိတတ်ပေ။ စစ်မှန်သောအသက်တာဟူသည် ယုံကြည်ခြင်းဖြင့်တော်စပ်မှု၌ နာခံလိုက်လျှောက်သော အသက်တာဖြစ်သည်(တရားဟောရာ၎င်း၊ ၈:၁၃, ၃၀:၁၅-၂၀, ၃၂:၄၆-၄၇)။

▣ “ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏” ယေရှုခရစ်အားဖြင့် ပြည့်စုံသော ဓမ္မဟောင်းကျမ်းစာကို ရည်ညွှန်းသည်။ (၁:၄၅, ၂:၂၂, ၅:၄၆, ၁၂:၁၆, ၄၁, ၁၉:၂၈, ၂၀:၉)။ ပေတရု (တမန်တော်၃:၁၈, ၁၀:၄၃) နှင့်ပေါလု (တမန်တော်၁၃:၂၇, ၁၇:၂-၃, ၂၆:၂၂-၂၃, ၂၇) တို့၏ အစောပိုင်းတရားဟောချက်များ၌ ယေရှု၏မေရှိယဖြစ်ကြောင်း သက်သေသည် ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်ကြောင်း ဘော်ပြကြသည်။ (၁ပေ၃:၁၅-၁၆) မှလွဲ၍ ကျန်ကျမ်းပိုဒ်တို့၌ ဓမ္မဟောင်းကို ကိုးကားထားသည့် ဓမ္မသစ်ကျမ်းပါ သမ္မာကျမ်းစာ၏ အခွင့်အာဏာကို အတည်ပြုထားသည် (၁ကော၂:၉-၁၃, ၁သက်၂:၁၃, ၂တီ၃:၁၆, ၁ပေ၂၃-၂၅, ၂ပေ၁:၂၀-၂၁)။ သခင်ယေရှုက မိမိကိုယ်ကို ဓမ္မဟောင်း၏ ရည်မှန်းချက်ပန်းတိုင် ပြည့်စုံခြင်းဟု ရှင်းလင်းစွာမြင်ထားသည် (မသဲ၅:၁၇-၄၈)။

အထူးခေါင်းစဉ် “ကနဦးအသင်းတော်မှ KERYGMA”

က. ဓမ္မဟောင်း၌ ဘုရားသခင်ပြုခဲ့သောဂတိတော်များ မေရှိယတည်းဟူသော ယေရှုကြွလာခြင်းအားဖြင့် ပြည့်စုံခဲ့ပြီဖြစ်သည် (တမန်တော် ၂:၃၀-၃၁, ၃:၁၉, ၂၄, ၁၀:၄၃, ၂၆:၆-၇, ၂၂, ရောမ ၁:၂-၄, ၁တီ ၃:၁၆, ဟေဗြဲ ၁:၁-၂, ၁ပေ၁:၁၀-၁၂။ ၂ပေ၁:၁၈-၁၉)။

ခ. ဘုရားသခင်က သခင်ယေရှုအား ဗတ္တိဇံခံခြင်းအမှု၌ မေရှိယအဖြစ် ဘိသိက်ပေးတော်မူသည် (တမန်တော်၁၀:၃၈)

ဂ. သခင်ယေရှု ဗတ္တိဇံခံယူပြီး ဂါလိလဲနယ်၌ အမှုတော်မြတ် ထောင်သည် (တမန်တော်၁၀:၃၇)

ဃ. ကိုယ်တော်၏ အမှုတော်သည် ကောင်းမြတ်သော အသွင်ကို ဆောင်ပြီး ဘုရားသခင်၏ ကြီးမြတ်သောတန်ခိုးတော် အားဖြင့် လုပ်ဆောင်ဘော်ပြသည် (မာကု၁၀:၄၅, တမန်တော်၂:၂၂, ၁၀:၃၈)

င. ဘုရားသခင်၏ ထာဝရကာလ အကြံအစည်တော် ရှိသည်အတိုင်း မေရှိယအသေခံတော်မူသည် (မာကု၁၀:၄၅, ယော့၃:၁၆, တမန်တော် ၂:၂၃, ၃:၁၃-၁၅, ၁၈, ၄:၁၁, ၁၀:၃၉, ၂၆:၂၃, ရောမ ၈:၃၄, ၁ကော ၁:၁၇-၁၈, ၁၅:၃, ဂလာတီ ၁:၄, ဟေဗြဲ၁:၃, ၁ပေ၁:၂, ၁၉, ၃:၁၈, ၁ယော့၄:၁၀)

စ. သေခြင်းမှထမြောက်တော်မူ၍ တပည့်တော်များထံထင်ရှားပြသည် (တမန်တော်၂:၂၄, ၃၁-၃၂, ၃:၁၅, ၂၆, ၁၀:၄၀-၄၁, ၁၇:၃၁, ၂၆:၂၃, ရောမ၈:၃၄, ၁၀:၉, ၁ကော၁၅:၄-၇, ၁၂မစ၅၍ ၁သက်၁:၁၀, ၁တီ၃:၁၆, ၁ပေ၁:၂, ၃:၁၈, ၂၁)

ဆ. ယေရှုအား ခမည်းတော်၏ချီးမြှောက်ခြင်းရှိ၍ သခင်ဘုရားအမည်နာမကို ပေးတော်မူ၏ (တမန်တော်၂:၂၅-၂၉, ၃၃-၃၆, ၃:၁၃, ၁၀:၃၆, ရောမ၈:၃၄, ၁၀:၉, ၁တီ၃:၁၆, ဟေဗြဲ၁:၃, ၁ပေ၃:၂၂)

ဇ. ဘုရားသခင်၏ အသစ်သော မိသားစုဝင်ဘို့အလို့ငှါ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏ (တမန်၁:၈, ၂:၁၄-၁၈, ၃၈-၃၉, ၁၀:၄၄-၄၇, ၁ပေ၁:၁၂)

ဈ. တရား စီရင်ရန် နှင့် အားလုံး ကို ပြန်လည် စုသိမ်းရန် ကြွလာမည် ဖြစ်သည် (တမန်တော်၃:၂၀-၂၁, ၁၀:၄၂, ၁၇:၃၁, ၁ကော၁၅:၂၀-၂၈, ၁သက်၁:၁၀)

ည. သတင်းစကားကို ကြားသူတိုင်းအား နောင်တရ၍ ဗတ္တိဇံခံယူဘို့ဖြစ်သည် (တမန်တော်၂:၂၁, ၃၈, ၃:၁၉, ၁၀:၄၃, ၄၇-၄၈, ၁၇:၃၀, ၂၆:၂၀, ရောမ၁:၁၇, ၁၀:၉, ၁ပေ၃:၂၁)

အခြား ဓမ္မသစ်ကျမ်းရေးသူတို့အနေဖြင့် တခဏ်းတကဏ္ဍအနေနှင့်ထားခဲ့ သည်ဖြစ်စေ အခြားကဏ္ဍတို့၌အထူးအလေးပေးဘော်ပြသည် ဖြစ်စေ၊ အထက်ပါအချက်တို့မှာ ကနဦးအသင်းတော်၌ မရှိမဖြစ်ဝေငှဘို့ရန် အချက်များဖြစ်သည်။ ရှင်မာကုခရစ်ဝင်ကျမ်းစာစောင်လုံးက အထက်ပါ Kerygma လမ်းကြောင်းအတိုင်း အနီးစပ်ဆုံးလိုက်၍ ဘော်ပြသည်ကိုတွေ့ရသည်။ ရှင်မာကုခရစ်ဝင်ကျမ်းစာသည် ရောမ ၌ ပေတရု ဟောကြားခဲ့သည့် အရာများပေါ် တည်ဆောက်ထားသည်ကိုလည်း တွေ့ရသည်။ ရှင်မာကုခရစ်ဝင်ကျမ်း၏ တည်ဆောက်မှု အပေါ် အခြေပြုပြီး ရှင်မသဲ နှင့် ရှင်လုကာ နှစ်ကျမ်းပါ လိုက်လာသည်ကို တွေ့ရသည်။

၅:၄၁-၄၄ ယုဒဘာသာရေးခေါင်းဆောင်များအနေဖြင့် ၎င်းတို့၌ရှိသော ဂုဏ်၊ လူအများ၏ချီးမြှောက်သြဘာပေးခြင်း အရ၌ အလွန်နှစ်လိုသဘောကျကြသည်။ အတိတ်မှ ၎င်းတို့ အလွန်ကြည်ညိုခဲ့သော နည်းသရည်းဆရာသမားများ အပေါ်အခြေပြု၍လည်း အလွန်

ဂုဏ်ယူတတ်သော်လည်း ၎င်းတို့၏ ဝိညာဉ်မျက်စိမြှေးယှက်မှုကြောင့် အရာတကာတို့ထက် သာလွန်ကြီးမြတ်သောသူကိုယ်တိုင် ၎င်းတို့အလယ်၌ရှိနေလျက်ပင် မမြင်နိုင်ကြချေ။ ဤသည်မှာ သခင်ယေရှုအနေဖြင့် ပထမရာစုနှစ် ယုဒဘာသာရရှိဆိုင်ရာကို လူဘုံအလယ် ထင်ရှားစွာ ရှုတ်ချခြင်းဖြစ်သည်(မသံ ၂၁:၃၃-၄၆, မာကု ၁၂:၁-၁၂, လုကာ ၂၀:၉-၁၉ ကိုလည်းရှု)။

- ၅:၄၁
- NASB, NRSV - ‘လူပေးသောဘုန်းအသေရေကို ငါမခံ။’
- NKJV - ‘လူပေးသော ရိုသေလေးမြတ်မှုကို ငါမခံ’
- TEV - ‘လူတို့၏ ချီးမြှောက်မှုကို ငါမရှာ’
- NJB - ‘လူပေးသောဘုန်းအသေရေသည် ငါ၌အချည်းနှီးသာတည်း’

ဘုန်းအသေရေ (doxa) အသုံးအနှုံး၌ မူရင်းဆိုလိုချက်နှင့်ကိုက်ညီအောင် ဘာသာပြန်ရန်ခက်ခဲမှုရှိသည်။ (အထူးခေါင်းစဉ် ၁:၁၄ ကိုရှု) ဤအသုံးအနှုံး၌ ဘုန်းအရှိန်အဝါထွန်းလင်းတောက်ပသော ဘုရားသခင်၏ရှေ့တော်မှောက် (ထွက်မြောက်ရာ ၁၆:၁၀, ၂၄:၁၇, ၄၀:၃၄, တမန်တော် ၇:၂) နှင့် ဘုရားသခင်၏အဖြစ်တော်နှင့် ကြီးမြတ်သောလုပ်ဆောင်မှုတို့ကို ချီးမွမ်းခြင်း၊ ရိုသေလေးမြတ်ခြင်းတို့ကို မြင်ရသည်။ ဤအချက်ကို ၂ပေး ၁၇၅၅ ပေါင်းစပ်အသုံးပြုသည်ကို တွေ့ရသည်။

- ထာဝရဘုရား၏ရှေ့တော်မှောက် ထွန်းတောက်သောလက္ခဏာနှင့် အသွင်အပြင်ကို အောက်ပါအချက်တို့၌ဆက်စပ်၍တွေ့ရသည်။
- ၁။ ကောင်းကင်တမန်များ (လုကာ ၂:၉, ၂ပေး ၁၀)
- ၂။ ယေရှု၏ကြီးမြတ်ခြင်း (ယော ၁:၁၄, ၈:၅၄, ၁၂:၂၈, ၁၃:၃၁, ၁၇:၁၅, ၂၂:၂၄, ၁ကော ၂:၈, ဖိလိပို ၄:၂၁)
- ၃။ ယုံကြည်သူ တို့၏ ထင်ဟပ်မှု (ရောမ ၈:၁၈, ၂၁, ၁ကော ၂:၇, ၁၅:၄၃, ၂ကော ၄:၁၇, ကောလောသဲ ၃:၄, ၁သက် ၂:၁၂, ၂သက် ၂:၁၄, ဟေဗြဲ ၂:၁၀, ၁ပေ ၅:၁၄)

ရှင်ယောဟန်က သခင်ယေရှု၏ အသေခံခြင်းအရာကို ကိုယ်တော်၏ ‘ဘုန်းပွင့်ခြင်း’ ဟု ရည်ညွှန်းသည်မှာလည်း စိတ်ဝင်စားဘွယ်မှတ်သားစရာရှိသည်(၇:၃၉, ၁၂:၁၆, ၂၃, ၁၃:၃၁)။ သို့သော် ဤနေရာ၌ “ရိုသေလေးမြတ်ခြင်း” သို့မဟုတ် ကျေးဇူးတော်ချီးမွမ်းခြင်း အဖြစ်လည်း ပြန်ဆိုနိုင်သည် (လုကာ ၁၇:၁၈, တမန်တော် ၁၂:၂၃, ရောမ ၄:၂၀, ၁ကော ၁၀:၃၁, ၂ကော ၄:၁၅, ဖိလိပို ၁:၁၁, ၂:၁၁, ဗျာဒိတ် ၁:၁၃, ၁၄:၇, ၁၆:၉, ၁၉:၇)။

၅:၄၃ “သင်တို့သည် ငါ့ကိုလက်မခံကြ” ရှင်ယောဟန်ခရစ်ဝင်ကျမ်းတလျှောက်လုံး၌ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအား ဦးတည်ဗဟိုပြုခြင်းမှာ သီဩလော်ဂျီဆိုင်ရာ ယုံကြည်မှုတခု ကို လမ်းညွှန်ပေးခြင်းမျိုးမဟုတ်ပဲ ယေရှုနှင့်ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ပေးခြင်းပင်ဖြစ်သည် (၃၉, ၄၀)။ ယုံကြည်ခြင်းဟူသည် ကိုယ်တော်အား ယုံကြည်စိတ်ချရန် ဆုံးဖြတ်ခြင်းနှင့်အတူ အစပြုခြင်းဖြစ်သည်။ ဤသည်မှစတင်၍ ကိုယ်တိုင်အစေခံခြင်းဖြင့် ခရစ်တော်၏ရင့်ကျက်ခြင်း ပမာဏတိုင်အောင် ကြီးထွားလာတို့ရန်ဖြစ်သည်။

☐ ‘အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကိုလက်ခံကြလိမ့်မည်’ Talmud ကို အခြေပြုသော ရဗ္ဗိဆိုင်ရာကျောင်းတော်များမှ ဆရာများနှင့်ယှဉ်၍ ၎င်းတို့၏ခံယူမှုပုံစံကို တော်ပြသည်။

Michael Magill ၏ “New Testament Transline” ၌ တော်ပြသည်မှာ “ယုဒခေါင်းဆောင်များအနေဖြင့် လူဖြစ်သော နည်းသရည်းဆရာ၊ သို့မဟုတ် ဘုရားသခင်စေလွှတ်ပါသည်ဟု ဝန်ခံခြင်းအလျှင်းမရှိသည့် ရဗ္ဗိဆရာတို့ကိုဖြင့်လက်ခံကြပါသည်။ လူဖြစ်သော ထိုသူတို့မှာ အချင်းချင်းအပြန်အလှန် မြှောက်ထိုးပင့်ကော်၍ သာယာယစ်မူးနေသည်။ ဘုရားသခင်စေလွှတ်သော ပရောဖက်နှင့်တွေ့လျှင်မူကား ၎င်းတို့၏အနေအထားမှာ ဘာမျှအရေးမပါရုံမက ၎င်းတို့ကသာ နားထောင်၍ နာခံရပေတော့မည်။ ဤအချက်သည် ဘုရားသခင်စေလွှတ်သောပရောဖက်များ ငြင်းပယ်ခံရသည့် အကြောင်းအရင်းဖြစ်သည်။ (P.318)

- ၅:၄၄ ၁၇:၃ မှ မှတ်စုကိုရှု။
- ၅:၄၅- ၄၇ သခင်ယေရှုက မောရှေ၏ရေးသားမှုသည် မိမိအားရည်ညွှန်းကြောင်း အတည်အလင်းဆိုသည်။ တရားဟောရာကျမ်း ၁၈:၁၅ -၂၂ ကို ရည်ညွှန်းခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အငယ်ငှာ သည် မည်သူသည်သာ အပြစ်တင်မည့်သူဖြစ်ကြောင်း တော်ပြ၍ လမ်း ညွှန်သူတဦး အဖြစ်နားလည်စေသည်(လုကာ ၁၆:၃၁)။ ထိုလမ်းညွှန်သူအားငြင်းပယ်၍ ရန်ဘက်ကဲ့သို့မြင်လာကြသည် (ဂလာတီ ၃:၈ -၁၄, ၂၃-၂၉)။

၅:၄၆၊၄၇ “လျှင်..လျှင်” ယုဒခေါင်းဆောင်တို့က မောရှေစကားကိုပင် မယုံကြည်သည့်အပြင် (မောရှေ၏အနာဂါတ္တိဘော်ပြချက် တရားဟောဝမ်းဝေ-၁၉ မှ ပရောဖက်ပြုချက်) ယေရှုသည် ၎င်းတို့အား နောက်ဆုံးသောနေ့၌ တရားစီရင်မည့်အရာ ကိုလည်း မယုံကြည်ကြောင်း အခိုင်အမာဆိုထားသည်။ ၄၇မှ “လျှင်” ကို NIV ၌ ကတည်းက ဟုသုံးထားသည်။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရရှိထားသည့် အလင်းထဲ လျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော် ဘော်ပြခြင်းသည်သာ အခရာကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏ အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမ ဖြစ်စေပါသည်။

- ၁။ ယနေ့ခေတ်ကာလ၌ အဘယ့်ကြောင့် အခမ်းကယ်၎င်း ကို ချန်လှပ်ရသနည်း?
- ၂။ ထိုသူတဦးတည်းကိုမှ အဘယ့်ကြောင့် ယေရှုက ပျောက်ကင်းသက်သာစေသနည်း?
- ၃။ ထိုသူအား ရောဂါငြိမ်းစေခြင်း အမှု၌ ထိုသူသည် တစိတ် တပိုင်းမျှပင် ယုံကြည်ခြင်း ရှိသလော။ ခန္ဓာ အနာ ငြိမ်းခြင်းကို ဝိညာဉ်အနာငြိမ်းခြင်းအဖြစ် အဓိပ္ပာယ်ယူနိုင်သလော?
- ၄။ ထိုသူ၏ အနာရောဂါသည် သူ၏အပြစ်ကြောင့်ဖြစ်သလော? အနာရောဂါရှိသမျှသည် အပြစ်နှင့်ဆက်နွှယ်မှုရှိသလော?
- ၅။ အဘယ့်ကြောင့် သခင်ယေရှု အား ယုဒလူတို့ သတ်ဖြတ်ချင်ရသနည်း?
- ၆။ ဓမ္မဟောင်းတွင် သခင်ယေရှုကို ဘော်ဆောင်သော ဘုရားသခင်၏လုပ်ဆောင်မှုတို့အား အစဉ်လိုက်ဘော်ပြပါ။?
- ၇။ ထာဝရအသက် ဟူသည် လက်ရှိ ဧကန်ရှိ နေသော အရာလော? သို့တည်းမဟုတ် အနာဂါတ္တိ မျှော်လင့်ချက် တခုလော?
- ၈။ နောက်ဆုံးသောတရားစီရင်ခြင်းသည် လုပ်ဆောင်မှုအပေါ် အခြေပြုသလော? သို့မဟုတ် ယုံကြည်ခြင်းအပေါ်အခြေပြုသလော အဘယ့်ကြောင့်နည်း ?

အခန်းကြီးခြောက်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြယော:

UBS ⁴	NKJV	NRSV	TEV	NJB
လူငါးထောင်အားကျွေး မွေးခြင်း ၆:၁-၁၅	လူငါးထောင်ကျွေးမွေးခြင်း ၆:၁-၁၄	လူငါးထောင်ကျွေးမွေးခြင်း ၆:၁-၁၅	ယေရှုကလူငါးထောင်ကို ကျွေးမွေးခြင်း ၆:၁-၆ ၆:၇ ၆:၈-၉ ၆:၁၀-၁၃ ၆:၁၄-၁၅	မုန့်များအားဖြင့်နိမိတ် လက္ခဏာ ၆:၁-၄ ၆:၅-၁၅
ရေပေါ်လမ်းလျှောက်ခြင်း များထံရောက်လာခြင်း ၆:၁၆-၂၁ အသက်မုန့်ယေရှု ၆:၂၂-၂၃	ယေရှုပင်လယ်ပေါ်လမ်း လျှောက် ၆:၁၅-၂၁ ကောင်းကင်မုန့် ၆:၂၂-၄၀	ယေရှုပင်လယ်ပေါ်လမ်း လျှောက် ၆:၁၆-၂၁ အသက်မုန့်ယေရှု ၆:၂၂-၂၄ ၆:၂၅-၄၀	ယေရှုရေပေါ်လမ်းလျှောက် ခြင်း ၆:၁၆-၂၁ ယေရှုကိုလူတို့ရှာခြင်း ၆:၂၂-၂၄ အသက်မုန့်ယေရှု ၆:၂၅ ၆:၂၆-၂၇ ၆:၂၈ ၆:၂၉ ၆:၃၀-၃၁ ၆:၃၂-၃၃ ၆:၃၄ ၆:၃၅-၄၀ ၆:၄၁-၄၂ ၆:၄၃-၅၁ ၆:၅၂ ၆:၅၃-၅၈ ၆:၅၉	ယေရှုရေပေါ်လမ်း လျှောက်၍တပည့်တော် ၆:၁၆-၂၁ ကပရေနောင်တရား စရပ်၌ဟောပြောခြင်း ၆:၂၂-၂၇ ၆:၂၈-၄၀
၆:၃၄-၄၀	ငြင်းပယ်ခံရခြင်း ၆:၄၁-၅၉	၆:၄၁-၅၁	၆:၃၅-၄၀ ၆:၄၁-၄၂ ၆:၄၃-၅၁ ၆:၅၂ ၆:၅၃-၅၈ ၆:၅၉	၆:၄၁-၅၁ ၆:၅၂-၅၈ ၆:၅၉-၆၃
ထာဝရအသက် နှင့်ယှဉ်သော နှုတ်ကပတ်တော် ၆:၆၀-၆၅	များစွာသောတပည့် တော်များစွန့်ခွာ သွားကြခြင်း ၆:၆၀-၇၁	၆:၆၀-၆၅	ထာဝရအသက်နှင့် ယှဉ်သောနှုတ် ကပတ်တော် ၆:၆၀ ၆:၆၁-၆၅	၆:၆၄-၆၆

ပေတရု၏ယုံကြည်ခြင်း
နှင့်စပ်ဆိုင်၍ ထုတ်
ဘော်ဖွင့်ဟချက်

၆:၆၆-၇၁

၆:၆၆-၇၁

၆:၆၆-၆၇

၆:၆၇-၇၁

၆:၆၈-၆၉

၆:၇၀-၇၁

ဖတ်ရှုရန်လမ်းညွှန်၊

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ချက်တည်သည်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှုသည် သင်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးခြင်းသည်သာ အခရာကျပါသည်။

ယောဇဒ-၇၁ မှ ကျမ်းချက်များကို ခြုံငုံသုံးသပ်ခြင်း

က။ အခဏ်းကြီး ၁၃-၁၇တွင် အထက်ခန်းမှ စကားပြောဆိုခြင်းနှင့် ဆုတောင်းချက်ကို မှတ်တမ်းပြု ထားသော်လည်း သခင်ဘုရား၏ညစာ စားပွဲကို မှတ်တမ်း မပြုထားချေ။ ရည်ရွယ်ချက်ရှိရှိ ချန်လှပ် ထားခြင်း ဖြစ်ပါသည်။ အသင်းတော်၌ဒုတိယ ရာစုနှစ်မှ စ၍ အထွဋ် အမြတ် ထားရာ ဘာသာ ရေး အထုံး အဖွဲ့ တခု ဖြစ် လာသည်။ ထို လုပ်ထုံး များကို ကျေးဇူးတော် တံခါးဝအဖြစ် ရှုမြင် လာကြသည်။ ယေရှု၏ဗဟိုဇံနှင့် ညစာစားပွဲကို မှတ်တမ်းမပြုခြင်းဖြင့် ယောဟန်ကထို ဘာသာရေးဆန်သည့်လုပ်ထုံးများအပေါ် တမင်တုန့်ပြန်ဟန် ရှိသည်။

ခ။ အခဏ်းကြီး ၆ သည် လူ ငါးထောင်ကို ကျွေးမွေးသော ကျမ်းချက်သာဖြစ်သော်လည်း အထွဋ်အမြတ်ထားရာ ပွဲတော်မင်္ဂလာအဖြစ် အသုံးပြု သွန်သင်မှု များစွာဖြစ်လာသည်။ ဤအချက်သည် မုန့်နှင့်စပျစ်ရည်မှ ခရစ်တော်၏ အသားနှင့် အသွေး ဧကန်ပြောင်းလဲသည်ဟူသော ရောမကာသိုလိပ်အသင်းတော်၏ ခံယူချက် အရင်းအမြစ်ပင်ဖြစ်သည်(၅၃-၅၆)။

အခဏ်းကြီး၆ နှင့် ပွဲတော်မင်္ဂလာ မည်သို့ ဆက်နွယ်မှုရှိသနည်းဟူသော မေးခွန်းက ခရစ်ဝင်ကျမ်းများ၏ သဘောသဘာဝ နှစ်မျိုးကို ဘော်ပြနေသည်။ ခရစ်ဝင် ကျမ်းများ ကို ဆယ်စုနှစ်နှင့် ချီ၍ နောက်ပိုင်းမှ အသီးအသီးရေးသားခဲ့ကြ သော် လည်း ယေရှု၏ နှုတ်တော် ထွက် နှင့် အသက်တာ ကို ဘော် ပြ ရာ၌ ယုံကြည် မှု ညီညွတ် သည် ကို ထင်ရှားစွာတွေ့ရသည်။ ကျမ်းရေးသူ၏ ရည်ရွယ်ချက်နှင့်စပ်ဆိုင်အောက်ပါအတိုင်းဆင့်သုံးဆင့် တွေ့ရ သည်။

၁။ ဝိညာဉ်တော်၊

၂။ ယေရှုနှင့် မူရင်းကိုယ်တိုင်ကိုယ်ကျ ကြားနာခဲ့ရသူများ၊

၃။ ခရစ်ဝင်ကျမ်းရေးသူများနှင့် ၎င်းတို့၏စာဖတ်သူများ၊

မည်သို့ ကျမ်း အနက်ဖွင့်သနည်း? ကျမ်းရှေ့ နောက် ဆက်စပ်မှု၊ သဒ္ဒါ ဖွဲ့စည်းမှု၊ ဝေါဟာရ ဖော်ပြမှု ရှာဖွေ မှု၊ နောက်ခံသမိုင်းအထောက် အထားတို့ပေါ် အခြေပြုအနက်ဖွင့်ခြင်းသည် တခုတည်းသော မှန်ကန်သည့်နည်းလမ်းဖြစ် သည်။

ဂ။ ထိုအချိန် ပရိတ်သတ်မှာ ယုဒ လူမျိုးများဖြစ်ကြောင်းနှင့် နောက်ခံအခြေအနေတခုအရ ကြွလာမည့် မေရိယသည် မောရှေထက် သာလွန်ပြောင်မြောက်သူအဖြစ် (၃၀-၃၁)၊ အထူးသဖြင့် ထွက်မြောက်ရာကျမ်း ဘော်ပြချက်ကောင်းကင်မှ မန္တမုန့်၊ နိမိတ်လက္ခဏာ မျိုးထက်သာလွန်ထူးခြားသည့် လုပ်ဆောင်မှုမျိုးကို ၎င်းတို့မျှော်လင့်နေကြကြောင်း မှတ်သားရန်ရှိသည်။ ရမ္မိတို့အနေဖြင့် ဆာလံဂျး၁၆ ကို ကျမ်း အထောက်အထားအဖြစ် အသုံးပြုပါလိမ့်မည်။ သို့သော် သခင်ယေရှု၏ဘော်ပြချက် (၆၀-၆၂,၆၆) တို့မှာ မေရိယနှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်လင့်ပုံ မှားယွင်း နေကြောင်း ထောက်ပြ ထားသည်

(၁၄-၁၅)။

ဃ။ ဤကျမ်းပိုဒ်သည် သခင်ဘုရား၏ ပွဲတော်ကို ရည်ညွှန်း ခြင်းမဟုတ်ဟု ကနဦး အသင်းတော် ဖခင် အားလုံးက တညီတညွတ်တည်းအဆိုပြုထားသည်။ Clement of Alexandria , Origen နှင့် Eusebius တို့က ဤကျမ်းပိုဒ်နှင့်စပ်ဆိုင်၍ ဆွေးနွေးမှုတွင် သခင်ဘုရား၏ပွဲတော်နှင့် စပ်ဆိုင်ကြောင်း တကြိမ်တခါမျှ မရည်ညွှန်းခဲ့ကြချေ။

- င။ ဤကျမ်းပိုဒ်မှ တင်စားသုံးနှုန်းမှုသည် ယောဌ မှ ရှုမာရီအမျိုးသမီးအား သခင်ယေရှုပြောဆိုသုံးနှုန်းမှုနှင့် အလားသဏ္ဍာန်တူသည်။ မြေကြီးအရာဖြစ်သော ရေ နှင့် မုန့် အား ထာဝရအသက်နှင့် ဝိညာဉ်သဘောတို့၌ တင်စားသုံးနှုန်းထားသည်။
- စ။ ဤမုန့်ကို ပွားစေခြင်း နိမိတ် လက္ခဏာသည် ခရစ်ဝင်ကျမ်း လေးကျမ်းလုံး ၌ ပါဝင်သည့် တခုတည်းသော အချက် ဖြစ်သည် (မသံဝဌး၁၃-၂၁, မာကုဖိး၃၂-၄၄, လုကာဇ္ဇး၁၀-၁၇)။

ဆ။ Michael Magill ၏ *New Testament Transline* (p-325) တွင် ဘော်ပြသည်မှာ ကပေရနောင်ရှိ အဖွဲ့အသီးသီးနှင့်ယေရှု၏နှုတ်တော်ထွက်ဖြင့် ၎င်းတို့ကို ကိုင်လှုပ်စေကြောင်းမှတ်သားရသည်။

- ၁။ လူပရိတ်သတ် :၂၄
 - ၂။ ယုဒလူများ :၄၁,၅၂
 - ၃။ တပည့်တော်များ :၆၀,၆၆
 - ၄။ တမန်တော် ၁၂ ပါး :၆၇
- သခင်ယေရှုအနေဖြင့် အောက်ပါအချက်တို့၌ ထိထိရောက်ရောက်ဖြစ်စေခဲ့သည်။
- ၁။ လူထုကြီးအား ကျွေးမွေး သည်နောက် ကိုယ်တော် အား ရှင်ဘုရင် အဖြစ် တင်မြှောက်ရန် ကြိုးပမ်းလာမှုကို ရပ်ဆိုင်းစေခြင်း (ဖိး၁၅)
 - ၂။ ကိုယ်တော်၏ ဇာတိအဖြစ်တော်ဖြင့် ယုဒခေါင်းဆောင်ပိုင်းအား စိန်ခေါ်မှုပြုခြင်း၊
 - ၃။ အပေါ်ယံကြော နောက်လိုက်များအား ခွာထုတ်ခြင်း၊
 - ၄။ တပည့်တော် ၁၂ပါးနှင့်စပ်ဆိုင်၍ မရွေ့လျော့ဘဲ နက်နဲသော ယုံကြည်ခြင်းကို ထုတ်ဘော်ပြခြင်း (ဖိး၆၈-၆၉)

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း၊

ကျမ်းချက် ဖိး၁-၁၄ ထိုနောက်မှ ယေရှုသည် တိဗေရီအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။ အနာရောဂါစွဲသော သူတို့၌ ပြုတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ယေရှုသည် တောင်ပေါ်သို့တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ ယုဒလူတို့၏ ပသခါပွဲခံချိန် ရောက်လုနီးသတည်း။

ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင် ဖိလိပွါအား ဤသူတို့စားစရာ မုန့်ကို အဘယ်မှာဝယ်မည်နည်းဟု မေးတော်မူ၏။ ထိုသို့ မေးတော်မူသော် မိမိအဘယ်သို့ပြုမည်ကို သိတော်မူလျှက်ပင် ဖိလိပွါကို စုံစမ်းခြင်းငှါသာ မေးတော်မူ၏။ ဖိလိပွါကလည်း ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရီ အပြားနှစ်ရာ အဘိုးထိုက်သော မုန့်မလောက်ပါဟု လျှောက်၏။ ရှိမုန့်ပေတရု၏ညီ အန္တီအမည်ရှိသော တပည့်တော်က မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိ၏။ သို့သော်လည်း ဤမျှလောက်များစွာသော လူတို့သည် ရှိကြသည်ဖြစ်၍ ထိုမုန့်နှင့်ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်းဟု လျှောက်၏။ ယေရှုကလည်း လူများတို့ကို လျောင်းစေကြဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျှက်ရှိသည်ဖြစ်၍ အရေအတွက်အားဖြင့် ငါးထောင်မျှ လောက်သောလူတို့သည် လျောင်းကြ၏။ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။ ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က ဘာမျှ မပျောက်စေခြင်းငှါ ကျန်ကြွင်းသောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလေဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။ ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့ သည်မြင်လျှင် ဤသူကား ဤလောကသို့ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။

ဖိး၁ ‘တိဗေရီအိုင်တည်းဟူသော ဂါလိလဲအိုင်’ အခြားအမည်နာမများဖြင့်လည်း သိကြသည်။ ဓမ္မဟောင်း၌ ဂန့်သရက်အိုင်ဟု (တောလည်ရာ ၃၄:၁၁) ခေါ်ဆိုသည်နည်းတူ လုကာဇ္ဇး၁၅၅ လည်းတွေ့ရပြီး ယော၂၁:၁၅၅ ရောမအမည်နာမ တိဗေရီအိုင်ဟု သုံးထား

သည်။ ဤသို့ နောက်ထပ်အမည်တစ်ခုဖြင့် ယှဉ်တွဲရှင်းပြမှုသည် ကျမ်းရေးသူ၏ ရေးဟန်တစ်ခုဖြစ်သည်။ ဤအချက်ပေါ်မူတည်၍ ရှင် ယောဟန်ခရစ်ဝင်ကျမ်းသည် ပါလက်စတိုင်းဒေသ အပြင်မှ လူတို့အား လိပ်မူရေးသားကြောင်းမြင်သာသည် (၆:၄, ၆, ၆၄, ၇၁)။

၆:၂ နောက်တော်သို့ လူအုပ်ကြီးလိုက်လာရသည့် အကြောင်းအရင်းကိုသတိပြုပါ။

၆:၃ ယေရှုက ရေမြေအနေအထား အထောက်အကူဖြင့် မိမိအသံ လူတိုင်းကောင်းမွန်စွာ ကြားနိုင်စေရန် မြင့်သောအရပ်တို့ကို လည်း အသုံးပြုသည်။ တပည့်တော်တို့နှင့် အတူထိုင်ခြင်းက တပည့်တော်များအား သင်ကြားခြင်းဖြစ်ကြောင်း နားလည်နိုင်သည်။ မြင့်သော အရပ်ဟုဆိုရာ၌လည်း မသဲ၅၇၂ ခုသို့ တောင်ပေါ်ဒေသနာ ကို အမှတ်ရစေသည်။

ဤကြီးစွာသော စည်းဝေးခြင်းသင်ကြားမှု၌ သခင်ယေရှုသည် လူအုပ်ကြီးထဲမှ အုပ်စု တစ်ခုချင်းစီအား ဦးတည်လေ့ရှိသည်။ ဝန်းရံလျက်ရှိသောလူများတွင် ခြေတော်ရင်း၌ တပည့်တော်များ၊ ထိုနောက်မှ စူးစမ်းလို၍လာရောက်သူများ၊ လူကုံထံများနှင့် နယ်ခံလူများ၊ ထိုမှလွန်သော် အုပ်စုငယ်များဖြစ်သည့် ဘာသာရေးခေါင်းဆောင်များ (ဖါရီရှု၊ ကျမ်းတတ်၊ ဇဒ္ဒါကဲ များ) ရှိနေပါသည်။

၆:၄ ‘ယုဒလူတို့၏ ပဿခါပွဲ’ သခင်ယေရှု၏ အမှုတော်မြတ်ကာလ မည်မျှကြာညောင်းသည်ကို ဆုံးဖြတ်ရန် ရှင်ယောဟန်ခရစ်ဝင် ကျမ်း၌ တော်ပြသော ပဿခါပွဲအကြိမ်အရေအတွက်သည်သာ တစ်ခုတည်းသောအဖြေဖြစ်သည်။ (ပထမ၂:၁၃၊ ဒုတိယ၆:၄ နှင့် တတိယ ၁:၁၅ နှင့် ၁၃:၁) ယောဌ:၁ မှ ယုဒပွဲသာ ပဿခါပွဲဖြစ်သည်ဆိုလျှင် အနည်းဆုံးသုံးနှစ်ခွဲ၊ သို့မဟုတ် လေးနှစ်ကြာမြင့်သည်ဟု မှတ်ယူနိုင်သည်။ ယေရှုသက်တော်စဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြည့်စုံစွာ မသိနိုင်ချေ (၂၀:၃၀, ၂၁:၂၅)။

၆:၆ “စုံစမ်းခြင်းငှါသာ မေးတော်မူ၏” “စုံစမ်းခြင်း” ဟူသော ဂရိအသုံးအနှုံး (Peirazō) ကို သာမန်အားဖြင့် မကောင်းသည့် အဓိပ္ပါယ်အဖြစ်လည်း အသုံးပြုသည်(အထူးဆွေးနွေးရန်ခေါင်းစဉ် ၁ယောဌ:၁၊ မသဲ၄:၁ ကိုရှု)။ ဤအချက်သည် ခေတ်ပေါ်အနက်ပြန်သူများက ဓမ္မသစ်စကားလုံးတချို့ကို အဓိပ္ပါယ်ဖွင့်ဆိုမှုတစ်ခု၌ ကြိုးစား၍ သွတ်သွင်းသည်ကို ပြသသော ဥပမာကောင်းတစ်ခုဖြစ်သည်။ Koine Greek ၌ Classical Greek နှင့်ခြားနားစွာ သဒ္ဒါနှင့်ဝေါဟာရ ပိုင်းဆိုင်ရာ များစွာအားနည်းမှုရှိသည်(၅:၂၀ ကိုရှု)။

အောက်ပါအချက်များအပေါ်အခြေပြု၍ ယေရှုက ဖိလိပ္ပုအား စုံစမ်းခြင်းကိုပြုသည်။

၁။ သခင်ယေရှုအား ထောက်ပံ့ကျေးဇူးပြုသူအဖြစ် ၎င်း၏ယုံကြည်ခြင်းမည်သို့ရှိကြောင်း၊

၂။ ဓမ္မဟောင်းကျမ်းစာ သိကျွမ်းမှုအပေါ် ၎င်း၏တုန့်ပြန်မှုမည်သို့ရှိကြောင်း (တောလည်ရာ၁၁:၁၃ မှ ထာဝရဘုရား၏ အစာအဟာရ ထောက်ပံ့ခြင်းအပေါ် မောရှေ၏ မေးခွန်းထုတ်မှု)

၃။ ဖိလိပ္ပု၏ ဂရုပြုမှုနှင့် လူထုအပေါ်သဘောထား မည်သို့ရှိကြောင်း၊

၆:၇

NASB, NKJV, JB - “ဒေနာရီအပြားနှစ်ရာ”

NRSV - “ခြောက်လစာလုပ်အားခ”

TEV - “ငွေပြားနှစ်ရာ”

ဒေနာရီတပြားသည် အလုပ်သမားတယောက် (မသဲ၂၀:၂) နှင့် စစ်သည်တဦးအတွက် တနေ့လုပ်ခဖြစ်သည်။ အထက်ပါ ပမာဏမှာ တနှစ်လုံးလုပ်ခ၏ သုံးပုံနှစ်ပုံ နီးပါးရှိပါသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “သခင်ယေရှုခေတ်ကာလ၌ ငွေကြေးသုံးစွဲမှု”

၁။ ကြေးနီဒင်္ဂါး

- က။ cherma – တန်ဘိုးအနည်းငယ် (ယော၂:၁၅)
- ခ။ chalchos – တန်ဘိုးအနည်းငယ် (မသဲ၁၀:၉, မာကု၁၂:၄၁)
- ဂ။ assarion – ရောမကြေး ဒင်္ဂါး denarius ၏ ၁/၁၆ ပုံတန်ဘိုး (မသဲ၁၀:၂၉)
- ဃ။ kodrantes – ရောမကြေးဒင်္ဂါး denarius ၏ ၁/၆၄ ပုံတန်ဘိုး (မသဲ၅:၂၆)
- င။ lepton - ယုဒကြေး ဒင်္ဂါး denarius ၏ ၁/၁၂၈ ပုံတန်ဘိုး (မာကု၁၂:၄၂, လုကာ၂:၄၂)
- စ။ quadrans / farthing – တန်ဘိုးနည်းသော ရောမ ကြေး ဒင်္ဂါး

၂။ ငွေဒင်္ဂါး

- က။ arguros (‘ငွေဒင်္ဂါး’) ကြေးနီသို့မဟုတ် ကြေးဝါဒင်္ဂါးထက် များစွာပိုမိုတန်ဘိုးရှိသည်။ (မသဲ၁၀:၉, ၂၆:၁၅)
- ခ။ dēnarius တနေ့လုပ်အားခနှင့်ညီသော ရောမငွေဒင်္ဂါးတပြား (မသဲ၁၀:၂၈, မာကု၆:၃၇)
- ဂ။ drachmē – dēnarius တပြားနှင့်ညီသော ဂရိငွေဒင်္ဂါးတပြား၊ (လုကာ၁၅:၉)
- ဃ။ di – drachmon ဤ drachmas နှစ်ဆနှင့် ယုဒ shekel ၁/၂ ပုံတန်ဘိုးနှင့်ညီမျှသည် (မသဲ၁၇:၂၄)
- င။ statēr – dēnarii လေးပြားနှင့်ညီသည် (မသဲ၁၇:၂၇)

၃။ ရွှေဒင်္ဂါး chrusos (ရွှေဒင်္ဂါးများ) တန်ဘိုးအမြင့်ဆုံး ဒင်္ဂါး (မသဲ၁၀:၉)

၄။ သတ္တုအလေးချိန်များအတွက် အထွေထွေအသုံးအနှုံးများ

- က။ mnaa – dēnarii ၁၀၀တန်ဘိုးနှင့်ညီသော သတ္တုအလေးချိန် (လက်တင်ဘာသာနှင့် mina) လုကာ၁၉:၁၃
- ခ။ talanton – ဂရိတို့သုံးသောအလေး (မသဲ၁၀:၂၄, ၂၅:၁၅,၁၆,၂၀,၂၄,၂၅,၂၈)
 - ၁။ dēnarii ၆,၀၀၀ တန်ဘိုးရှိသော ငွေ
 - ၂။ dēnarii ၁၈၀,၀၀၀ တန်ဘိုးရှိသော ရွှေ
- ဂ။ sheqel - ဓမ္မဟောင်းမှ ယုဒတို့သုံးသော ငွေအလေးချိန် (ကမ္ဘာဦး၂၃:၁၅, ၃၇:၂၈, ထွက်မြောက်၂၁:၃၂)
 - ၁။ pīm – ၂/၃ shekel
 - ၂။ beka – ၁/၂ shekel
 - ၃။ gerah – ၁/၂၀ shekel
- ပိုမိုကျယ်ပျံ့သောအသုံး
- ၁။ maneh – ၅၀ shekel
- ၂။ kikkar – ၃,၀၀၀ shekel

၆:၈-၉ “ရှိမုန်ပေတရု၏ညီ အခြွေ” ဤကျမ်းချက်၌ အခြွေ၏ ရိုးစင်းသော ယုံကြည်ခြင်းနှင့် သခင်ယေရှု၏တတ်စွမ်းနိုင်မှု နှင့် ပုဂ္ဂိုလ်တော်မြတ်ဖြစ်ခြင်းအပေါ် ယုံကြည်ကိုးစားမှုကို တွေ့ရသည်။

၆:၉ ‘မုယောမုန်’ တန်ဘိုးအနည်းဆုံးနှင့် အညံ့ဆုံးသောမုန်ကို စဉ်းစားခြင်းဖြစ်သည်။ ဆင်းရဲသောသူတို့သာတတ်နိုင်သော အစာဖြစ်သည်။ ယေရှုက မိမိ၏တန်ခိုးတော်ကို ဈေးအလွန်ကြီးသော အစာကို ထောက်ပံ့ရန် အသုံးမပြုပါ။

၆:၁၀ “လူများတို့ကိုလျောင်းကြစေ” သာမန်အားဖြင့် လူတို့သည် ဓလေ့ထုံးတမ်းတရအရ ကြမ်းပြင်ပေါ်၌ထိုင်လျက်သော်လည်းကောင်း၊ “ပ” သဏ္ဍာန်ရှိသော စားပွဲနိမ့်၌ လဲလျောင်းမိ၍ သော်လည်းကောင်း စားလေ့ရှိကြသည်။

▣ ‘ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည်ဖြစ်၍’ ကျမ်းရေးသူ တပည့်တော်သည် မျက်မြင်သက်သေဖြစ်ကြောင်း အဆိုဖြစ်သည်။

▣ ‘အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည်လျောင်းကြ၏’ “လူငါးထောင်အားကျွေးမွေးခြင်း” ဟု သောအရာသည် ဧကန်စင်စစ် မှားယွင်းသော အသုံးအနှုံးဟုခေါ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့ရက်၊ ထိုနေရာ၌ ဤမျှမက

သော လူများရှိနေကြောင်း ထင်ရှားသည်။ ငါးထောင်အရေအတွက်သည် အနီးစပ်ဆုံးခန့်မှန်းခြေဖြစ်သည့်အပြင် မိန်းမနှင့်ကလေးများ မပါဝင်ဘဲ ယောက်ျား (၁၃နှစ်နှင့်အထက်) ကိုသာရည်ညွှန်းသည် (မသံဝေဒါ ၂၁)။ သို့သော် လည်း မိန်းမများနှင့်ကလေးငယ်များ မည်မျှပါဝင်ကြောင်း အတိအကျမသိနိုင်ပေ (မသံဝေဒါ ၂၁)။

၆:၁၁ “ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍” သခင်ယေရှု၏လက်တော်တွင်း၌ပင် ပွားများလာသည့် နိမိတ်လက္ခဏာ ဖြစ်ခဲ့ပါသည်။ ဘိုးဘေးတို့လက်ထက်၌ မောရှေအားဖြင့် မန္တမုန့်ကို ရခဲ့သကဲ့သို့ ယခုလည်းယေရှုအားဖြင့် ဤနိမိတ် လက္ခဏာသည် ယုဒလူတို့အတွက် ၎င်းတို့မျှော်လင့်နေသည့်မေရှိယနှင့် ပတ်သက်၍ ပြည့်စုံချက်တစ်ခုဟု မျှော်လင့်နေကြပုံရှိပါသည်။

‘ကျေးဇူးတော်ချီးမွမ်းခြင်း’အတွက် ဂရိအသုံးအနှုံး (eucharisteō) သည် နောက်ပိုင်း သခင်ဘုရား၏ပွဲတော် မင်္ဂလာအတွက် အခေါ်အဝေါ်တစ်ခုဖြစ်လာသည် (၁ကောသါ ၂၃-၂၄)။ ယောဟန်အနေဖြင့် ဤအသုံးအနှုံးကို ဤနေရာ၌ အသုံးပြုခြင်းသည် အနာဂါတ် ၌ လုပ်ထုံးလုပ်နည်းဆိုင်ရာ အနက်အဓိပ္ပါယ်တစ်ခု ၎င်း၏စိတ်ထဲ၌ရှိနေ၍လော? အခြားခရစ်ဝင်ကျမ်းများ၌ ပွဲတော်မင်္ဂလာကို သွယ်ဝိုက် ရည်ညွှန်းသည့် အခြားအသုံးအနှုံးမျိုးမရှိချေ(eulogeō မသံဝေဒါ ၁၉, မာကုဒါ ၄၁)။ eucharisteō အသုံးအနှုံးကို သုံးကြသော်လည်း (မသံဝေဒါ ၂၆, မာကုဒါ ၆, လုကာ ၁၇:၁၆, ၁၈:၁၁) နောက်ဆုံးညစာ စားပွဲအနေအထားနှင့် ကိုက်ညီမှုမရှိပေ။ အထက်ခန်း၌ သခင်ယေရှု ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်းကိုတော်ပြုရာ၌ ထိုအသုံးအနှုံးကိုပင် အသုံးပြုထားကြသည် (မသံဝေဒါ ၂၇, မာကုဒါ ၂၃, နှင့် လုကာ ၂၂:၁၇-၁၉)။ သို့ဖြစ်သောကြောင့် အသုံးအနှုံးညီညွတ်မှုမရှိကတည်းက၊ နောက်ပိုင်းကျမ်းရှုသူတို့က ဤအချက်ကို ပွဲတော်မင်္ဂလာ အနေအထားသို့ ပြန်ဆိုကြသည်ဆိုလျှင် ယောဟန်အနေဖြင့် ပိုမိုတိကျသောရည်ညွှန်းချက်ကို အသုံးပြုရန်လိုအပ်ပါသည်။

၆:၁၂ “ပျောက်” အထူးဆွေးနွေးရန်ခေါင်းစဉ် Apolluni ၁၀:၁၀ ကိုရှု။

၆:၁၃ “အကျိုးအပွဲတို့ကိုကောက်သိမ်း၍ တဆယ့်နှစ်တောင်းအပြည့်ရကြ၏” အတော်အတန်အရွယ်အစားရှိသောခြင်းတောင်း ကို ရည်ညွှန်းထားသည်။ ထူးခြားသည်မှာ သခင်ယေရှုက ပိုလျှံသည့်အရာတို့ကို အလဟဿ မဖြစ်စေခြင်းပင်ဖြစ်သည်။ သို့တည်း မဟုတ် မှန်အမျိုးအစားကို ပြောင်းလိုက်၍လော မသိရပေ။

“တဆယ့်နှစ်” ကိန်းဂဏန်း၌ ထူးခြားသော ဝိသေသ ရှိ၍လော? အသေအချာ သိဘို့ရန်ခက်ခဲမှုရှိပါသည်။ ဤကိန်းဂဏန်း အရေအတွက်ကို ဣသရေလလူမျိုးတော် (ဓမ္မဟောင်းအတွက်ယေရှု၏ကျေနပ်မှု) ကိုရည်ညွှန်းရာ၌လည်းကောင်း၊ ခြင်းတောင်းတစ်ခုစီ တိုင်းက တပည့်တော်တဦးချင်းစီတိုင်းကိုရည်ညွှန်းခြင်း (တပည့်တော်တဦးချင်းစီ၌ ကျေနပ်ခြင်းနှင့်ကိုယ်တော်၏ထောက်မခြင်း) ကို ရည်ညွှန်းအနက်ဖွင့်ကြသည်လည်းရှိပါသည်။ သို့သော်လည်း ကျမ်းရေးသူက မျက်မြင်သက်သေဖြစ်သည့် အလျောက် အသေးစိတ်မှတ် တမ်းတင်ခြင်းလည်းဖြစ်တန်ရာသည်(၁၉ကဲ့သို့)။

အထူးဆွေးနွေးရန်ခေါင်းစဉ် “တဆယ့်နှစ်ကိန်းဂဏန်း”

တဆယ့်နှစ်ကိန်းဂဏန်းကို အဖွဲ့အစည်းကို ပုံဆောင်သည့်နံပါတ်အဖြစ် အသုံးပြုသည်။

က။ သမ္မာကျမ်းပြင်ပ၊

၁။ တဆယ့်နှစ်လရာသီခွင်၊

၂။ တနှစ်တာဆယ့်နှစ်လ၊

ခ။ ဓမ္မဟောင်း (BDB 1040 plus 797)

၁။ ယာကုပ်၏သားများ (ယုဒလူမျိုးတော်)

၂။ အောက်ပါအချက်အလက်တို့၌ ထင်ဟပ်ပေါ်လွင်သည်။

က) ထွက်မြောက်ရာ ၂၄:၄ မှ ကျောက်တိုင်တဆယ့်နှစ်တိုင်၊

ခ) ယဇ်ပုရောဟိတ်မင်း၏ ရင်ဝတ်တန်ဆာ (လူမျိုးတော်ပုံဆောင်ချက်) ၌ဆင်ထားသည့် ကျောက်မျက်၁၂ မျိုး ထွက်မြောက် ၂၈:၂၁

ဂ) ဝတ်ပြုရာ ၂၄:၅တွင် ဘော်ပြသော တဲတော်၏သန့်ရှင်းရာဌာနမှ ရှေ့တော်မုန့်ဆယ့်နှစ်လုံး၊

ဃ) တောလည်ရာ ၁၃တွင် ခါနာန်ပြည်သို့ စေလွှတ်သောသူလျှို့ ဆယ့်နှစ်ယောက် (လူမျိုးတမျိုးလျှင်တယောက်)

င) တောလည်ရာ ၁၇:၂တွင် ကောရ၏ပုန်ကန်မှုမှ လှံတံဆယ့်နှစ်ချောင်း၊ (လူမျိုးစုစံပြုချက်)

စ) ယောရှုမှတ်စာ ၄:၃,၉,၂၀ မှ ကျောက်တုံးဆယ့်နှစ်တုံး၊

ဆ) ရှောလမုန့် ခန့်ထားသောဝန်စာရေး တကျိပ်နှစ်ယောက် ၃ရာ၄:၇

ဇ) ၃ရာ ၁၈:၃၁တွင် ထာဝရဘုရားအတွက် ဧလိယတည်သော ယဇ်ပလ္လင်မှ ကျောက်တဆယ့်နှစ်လုံး၊

ဂ။ ဓမ္မသစ်၊

၁။ ရွေးချယ်တော်မူသော တပည့်တော်တဆယ့်နှစ်ယောက်၊

၂။ မုန့်အကျိုးအပုံ ဆယ့်နှစ်တောင်း (တပည့်တော်အရေအတွက်အတိုင်း) မသံ ၁၄:၂၀

၃။ မသံ ၁၉:၂၈မှ တမန်တော်များအတွက်တဆယ့်နှစ်ခုသော ပလ္လင် (လူမျိုးတော်၁၂ မျိုးကို ရည်ညွှန်းချက်)

၄။ မသံ ၂၆:၅၃ မှ ယေရှုအားကယ်တင်ရန်တောင်းခံနိုင်သည့် ကောင်းကင်တမန်တဆယ့်နှစ်တပ်၊

၅။ ဗျာဒိတ်ကျမ်းမှ ပုံဆောင်ချက်များ၊

က) ၄:၄ မှ အသက်ကြီးသူ ၂၄ပါးအတွက် ပလ္လင် ၂၄ခု၊

ခ) ၇:၄, ၁၄:၁,၃ မှ ၁၄၄,၀၀၀ (၁၂ x ၁၂,၀၀၀)

ဂ) ၁၂:၁ မှ မိန်းမတဦး၏သရဖူမှ ကြယ်တဆယ့်နှစ်လုံး၊

ဃ) ၂၁:၁၂ မှ လူမျိုးတော်တဆယ့်နှစ်မျိုးကို ပုံဆောင်သည့် မြို့ရိုးတံခါး ၁၂ပေါက်နှင့်ကောင်းကင်တမန် ၁၂ပါး

င) ၂၁:၁၄ မှ ယေရှုလင်မြို့သစ်မြို့ရိုး အမြစ် တဆယ့်နှစ်ထပ်နှင့် ဣသရေလတဆယ့်နှစ်မျိုးအမည်နာမများ၊

စ) ၂၁:၁၆ မှ ယူဇနာတရာနှစ်ဆယ် (ယေရှုလင်မြို့သစ် ဧရိယာအကျယ်အဝန်း)

ဆ) ၂၁:၁၇မှ ကောင်းကင်တမန်အတောင်အားဖြင့် တရာလေးဆယ့်လေးတောင်၊

ဇ) ၂၁:၂၁ မှ ပုလဲတဆယ့်နှစ်ပြားစီဖြင့်ပြီးသော တံခါးရွက်တဆယ့်နှစ်ရွက်၊

ဈ) ၂၂:၂ မှ ယေရှုလင်မြို့သစ်ရှိ အသက်ပင်မှ အသီးတဆယ့်နှစ်မျိုး (လစဉ် တမျိုးစီ)

၆:၁၄ ‘ပရောဖက်’ တရားဟောရာကျမ်း ၁၈:၁၅-၂၂ မှ မေရိယဆိုင်ရာ ရည်ညွှန်းမှုကို ကိုးကားထားသည်(တမန်တော်၃:၂၂, ၇:၃၇)။ သခင်ယေရှု၏တန်ခိုးတော်ကို လူအုပ်ကြီးက သိမှတ်သော်လည်း ကိုယ်တော်၏အမှုတော်မြတ်နှင့် လက္ခဏာသက်သေကို နားလည်လွဲကြသည်။

ကျမ်းချက် ၆:၁၅ ‘ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ လာ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည် သိတော်မူလျှင် တောင်ပေါ်သို့ တယောက်တည်း ကြွတော်မူပြန်၏။’

၆:၁၅ သခင်ယေရှုပြုသော ဤနိမိတ်လက္ခဏာကြောင့် ကိုယ်တော်အား လူထုကြီး၏ ကြီးစွာသော မျှော်လင့်ချက်တစ်ခုဖြင့် စိတ်လှုပ်ရှားမှုကို မြင်ရသည်။ ဤ အပိုဒ်သည် မသဲငှား၃ မှ မာရ်နတ်၏သွေးဆောင်ခြင်းနှင့် ဆက်နွယ်မှုရှိပါသည်။

ကျမ်းချက် ၆:၁၆-၂၁ ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ ဝင်ပြီးလျှင် ကပေရနောင်မြို့သို့ ရောက်အံ့သောငှါ၊ အိုင်ကိုကူးကြ၏။ ထိုအခါ မှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ရှိရာသို့ မရောက်သေး။ လေပြင်း မုန်တိုင်းလာ၍ လှိုင်းတိုင်းထလေ၏။ ခရီးတတိုင်ခွဲ နှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ ချည်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။ ကိုယ်တော်ကလည်း ငါပင် ဖြစ်၏။ မကြောက်ကြနှင့်ဟု မိန့်တော်မူလျှင် လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာ ခံယူကြ၏။ လှေသည်လည်း ရောက် လိုရာအရပ်သို့ တခဏခြင်းတွင်ဆိုက်လေ၏။

၆:၁၇ “ကပေရနောင်” ယေရှု၏ ဂါလိလဲနယ်၊ အမူတော်မြတ်ကာလ အတွင်း အဓိက အခြေပြုရာအရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နေရင်းမြို့ဖြစ်သော နာရေကမြို့က ကိုယ်တော်အား မယုံကြည်ခြင်းကြောင့်ဖြစ်သည် (လုကာဒ်:၂၈-၂၉)။

၆:၁၉ “ခရီးတတိုင်ခွဲ၊ နှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ” ကိုယ်တော်ပေါ်လမ်းလျှောက်၍ တပည့်တော်များထံ လာသောအခါ ခန့်မှန်းခြေအားဖြင့် ရေလယ်တဝက်ခရီးခန့် ရောက်နေကြဟန်ရှိသည်။ ရှင်မသဲကမူ ပေတရုက ကိုယ်တော်ထံရှေးရှု၍ ရေပေါ်လမ်းလျှောက်သည့်အရာကို အကျယ်တဝန် ဖော်ပြထားသည်။

☐ ‘သူတို့သည်မြင်ကြ၍ ကြောက်လန့်ခြင်းရှိကြ၏’ ဤတပည့်တော်များအနေဖြင့် သခင်ယေရှုအား လောကအမြင်၊ လောကအဆင့်လောက်သာ မြင်နေကြဆဲဖြစ်သည်။ တပည့်တော်တို့၏ ကြောက်လန့်မှုကို မာကုဒ်:၄၉၅ ဘော်ပြထားသည်။ ဤနိမိတ်လက္ခဏာအားဖြင့် ကိုယ်တော်၏ဖြစ်ခြင်းအမှန်ကို ထိုသူတို့အား သာ၍မြင်စေခြင်းဖြစ်သည်။

၆:၂၀ ‘ငါပင်ဖြစ်သည်’ ဤ ‘ငါသည်’ (egō eini) (၄:၂၆, ၈:၂၄, ၂၈, ၅၄-၅၉, ၁၃:၁၉, ၁၈:၅, ၆) အသုံးအနှုံးသည် ဓမ္မဟောင်းမှ ဘုရားသခင်၏အမည်နာမ YHWH (ထွက်မြောက်ရာ၃:၁၂-၁၅) ကို ထင်ဟပ်နားလည်စေသည်။ ယေရှုခရစ်တော်သည် မျက်မြင်ရသော ‘ငါသည်’ ဖြစ်သည်။ ဘုရားသခင်၏စုံလင်ပြည့်ဝသော ထင်ရှားပြခြင်းဖြစ်သည်။ လူ့ဇာတိခံယူသော နှုတ်ကပတ်တော် (logos) ဖြစ်ရာ ဟုတ်မှန်သော၊ တပါးတည်းသော သားတော်ဖြစ်သည်။ အောက်ပါ အထူးဆွေးနွေးရန် ခေါင်းစဉ် မှ “ဃ” ကိုကြည့်ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် ဘုရားသခင်၏အမည်နာမတော်များ၊

က. EL (BDB 42, KB 48)

၁။ ဘုရားအတွက် ရှေးဟောင်း အသုံးအနှုံးများ၏ မူရင်း အဓိပ္ပါယ်များကို သေချာစွာ မသိရသော်လည်း ကျမ်းတတ် များစွာယုံကြည်သည်မှာ Akkadian အရင်းအမြစ်ဖြစ်သည့် ခိုင်မာခြင်း သို့မဟုတ် တန်ခိုးနှင့်ပြည့်စုံခြင်း မှ အ ခြေပြုလာသည်ဟုဆိုသည် (ကမ္ဘာဦး၁၇း၁, တောလည်ရာ၂၃း၁၉, တရားဟော၇း၂၁, ဆာလံ၅၀း၁)။

၂။ ခါနာန်လူမျိုးတို့က ၎င်းတို့ကိုးကွယ်သော နတ်များကို EL ဟုခေါ်ဆိုသည်(Ras Shanra ကျမ်း)။

၃။ သမ္မာကျမ်းစာ ၌ EL ကို သာမန် အားဖြင့် အခြား အသုံးအနှုံးများနှင့် ပေါင်းစပ် သုံးနှုံးခြင်း မရှိပေ။ အောက်ပါ ပေါင်းစပ်ထားသည့် အသုံးအနှုံးများက ဘုရားသခင်၏ထူးခြားသည့် ဂုဏ်အင်္ဂါရပ်များအား ဘော်ပြသည်။

က။ EL – Elyon (အမြင့်ဆုံးသောဘုရား၊ BDB 42 & 751II) ကမ္ဘာဦး၁၄း၁၈-၂၂၊ တရားဟောရာ ၃၂း၈၊ ဟေရှာယ၁၄း၁၄

ခ။ EL – Roi (‘သိမြင်သောဘုရား’ သို့မဟုတ် ‘ထင်ရှားဘော်ပြသောဘုရား’ BDB42& 909) ကမ္ဘာဦး ၁၆း၁၃

ဂ။ EL – Shaddai (‘အနန္တတန်ခိုးရှင်ဘုရား’ သို့မဟုတ် ‘ကရုဏာတော်ရှင်ဘုရား’ သို့မဟုတ် ‘မြင့်မြတ် သောဘုရား’ BDB 42& 994) ကမ္ဘာဦး၁၇း၁, ၃၅း၁၁, ၄၃း၁၄, ၄၉း၂၅, ထွက်မြောက်၆း၃

ဃ။ EL – Olam (ထာဝရဘုရား, BDB 42& 761) ကမ္ဘာဦး၂၁း၃၃။ ဤအသုံးအနှုံးသည် ဒါဝိဒ်ကို သော ဘုရားသခင်၏ဂတိတော်နှင့် သီဩလော်ဂျီဆိုင်ရာ ဆက်နွယ်မှုရှိသည်။

င။ EL – Berit (‘ပဋိညာဉ်ပြုသောဘုရား’ BDB 42& 136) တရားသူကြီး ၉း၄၆

၄။ EL သည် အောက်ပါနာမတော်များနှင့် ညီညွတ်မှုရှိသည်။

က။ ဆာလံ၅၀း၈, ဟေရှာယ၄၂း၅ မှ YHWH

ခ။ ကမ္ဘာဦး၄၆း၃, ယောဘ၅း၈ မှ Elohim၊ “ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ဘုရားသခင်ဖြစ် ၏”

ဂ။ ကမ္ဘာဦး၄၉း၂၅ မှ Shaddai

ဃ။ ထွက်မြောက်ရာ၃၇း၁၄, တရားဟောရာ၄၄း၂၄, ၅၅း၉, ၆း၁၅ မှ “အပြစ်ရှိယုံလွယ်”

င။ တရားဟော၄း၃၁, နေဟမိ၉း၃၁ မှ “သနားတတ်သောဘုရား”

စ။ တရားဟော၇း၂၁, ၁၀း၁၇, နေဟမိ၁၅း၅, ၉း၃၂, ဒံယေလ၉း၄ မှ “တန်ခိုးကြီး၍ကြောက်မယ်ဖွယ်”

ဆ။ ၁ရာ၂း၃ မှ “သဗ္ဗညုတဘုရား”

ဇ။ ၂ရာ၂၂း၃၃ မှ “ငါ၏ခွန်အား၊ငါ၏တန်ခိုး”

ဈ။ ၂ရာ၂၂း၄၈ မှ “ငါ့ဘက်၌တရားစီရင်သောဘုရား”

ည။ ဟေရှာယ၅း၁၆ မှ “သန့်ရှင်းတော်မူသောဘုရားသခင်”

ဋ။ ဟေရှာယ၁၀း၂၁ မှ “တန်ခိုးကြီးတော်မူသောဘုရား”

ဌ။ ဟေရှာယ၁၂း၂ မှ “ငါ့ကိုကယ်တင်သောအရှင်”

ဍ။ ယေရမိ၃၂း၁၈ မှ “ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသောဘုရား”

ဎ။ ယေရမိ၅၁း၅၆ မှ “အကျိုးအပြစ်ကို ပေးတတ်သောဘုရားသခင်”

၅။ ဓမ္မဟောင်းမှ အဓိကကျသော ဘုရားသခင်၏ နာမတော်များ ပေါင်းစပ်အသုံးပြုသည်ကို ယောရှု၂၂း၂၂ ၌ တွေ့ရ သည်။

ခ။ Elyon (BDB 751, KB 832)

၁။ အခြေခံအားဖြင့် ‘မြင့်သော’ ‘ချီးမြှောက်ခြင်း’ ဟူသော အဓိပ္ပါယ်ရှိသည် (ကမ္ဘာဦး၄၀း၁၇, ၃ရာဇ်၈, ၄ရာ၁၈း၁၇, နေဟမိ ၃း၂၅, ယေရမိ၂၀း၂, ၃၆း၁၀, ဆာလံ၁၈း၁၃)။

၂။ အောက်ပါအတိုင်း ဘုရားသခင်၏အခြားနာမတော်များနှင့် နှိုင်းယှဉ်၍လည်း ဤနာမများကို အသုံးပြုသည်။

က။ Elohim - ဆာလံ၄၄း၁-၂, ၇၃း၁၁, ၁၀၇း၁၁

ခ။ YHWH - ကမ္ဘာဦး၁၄:၂၂, ၂ရာ၂၂:၁၄

ဂ။ El - Shaddai - ဆာလံ၉:၁၁,၉

ဃ။ El - တောလည်ရာ၂၄:၁၆

င။ Elah - ဒံယေလ ၂-၆ နှင့် ဧဇေရ ၄-၇ ၌ မကြာခဏတွေ့ရပြီး illair (အာရေမိ ဘာသာအားဖြင့် “မြင့်သော ဘုရား”) နှင့် ဆက်နွယ်မှုရှိပြီး ဒံယေလ၃:၂၆, ၄:၂, ၅:၁၈,၂၁ ၌တွေ့ရသည်။

၃။ အောက်ပါအတိုင်း ဣသရေလအနွယ်ဝင် မဟုတ်သူများက ထိုအမည်နာမများကို မကြာခဏအသုံးပြုသည်။

က။ မေလခိဇေဒက်၊ ကမ္ဘာဦး၁၄:၁၈-၂၂

ခ။ ဗာလမ်၊ တောလည်ရာ၂၄:၁၆

ဂ။ မောရှေက တရားဟောရာ၃၂:၈ ၌ တိုင်းပြည်တို့အားပြောဆိုခြင်း၊

ဃ။ ဓမ္မသစ်ကျမ်း ၌ တပါး အမျိုးသား တို့ထံလိပ်မူသော ရှင်လုကာ ခရစ်ဝင်ကျမ်းတွင် အဓိပ္ပါယ် တူညီသော ဂရိ ဘာသာစကား Hupsistos ကို အသုံးပြုထားသည် (၁:၃၂,၃၅,၇၆, ၆:၃၅, ၈:၂၈, တမန်တော်၇:၄၈, ၁၆:၁၇)။

ဂ။ Elohim (Plural), Eloah (Singular) ကို လင်္ကာ အသုံးအနှုံး၌တွေ့ရသည် (BDB 43, KB52)

၁။ ဤအသုံးအနှုံးကို ဓမ္မဟောင်းကျမ်း ပြင်ပ၌ မတွေ့ရပေ။

၂။ ဤ စကားလုံးသည် ဣသရေလ လူမျိုး၏ ထာဝရဘုရား၊ သို့မဟုတ် အပြည်ပြည်တို့၏ ဘုရားများကို အထူးပြု ထားသည် (ထွက်မြောက်ရာ၁၂:၁၂, ၂၀:၃)။ အာဗြဟံ၏ နောက်ခံများမှာ ဘုရားအများကိုကိုးကွယ် သူများဖြစ်ခဲ့ ကြသည်(ယောရှု ၂၄:၂)။

၃။ ဣသရေလ တရားသူကြီးများကိုလည်း ရည်ညွှန်းနိုင်သည်။ (ထွက်မြောက်ရာ၂၁:၆, ဆာလံ၈၂:၆)

၄။ elohim အသုံးအနှုံးကို အခြားဝိညာဉ်ရေးရာ နယ်ပယ်၌လည်း အသုံးပြုသည် (ကောင်းကင်တမန်များ၊ နတ်ဆိုး ဝိညာဉ်ဆိုးများ) တရားဟောရာ၃၂:၈ (LXX) ဆာလံ၈:၅, ယောဘ၁:၆, ၃၈:၇။

၅။ သမ္မာကျမ်းစာ၌ ပထမဆုံး အသုံးပြုသော ဘုရား၏ နာမတော်ဖြစ်သည်(ကမ္ဘာဦး၁:၁)။ ကမ္ဘာဦး၂:၄ တိုင်အောင် ထိုအသုံးအနှုံးကို သီးသီး သန့်သန့်တွေ့ရပြီး YHWH နှင့် ပေါင်းစပ်အသုံးပြုသည်။ ထိုအချက်သည် အခြေခံ အားဖြင့် ဘုရားသခင်အား ဤ ကမ္ဘာလောကတစ်ခုလုံးအား ဖန်ဆင်းသူ၊ ထိန်းသိမ်းစောင့်ရှောက်သူ၊ ထောက်မည့် အဖြစ် ရည်ညွှန်းချက်ဖြစ်သည်။

El နှင့်လည်း ပေါဟာရ အဓိပ္ပါယ် တူညီမှုရှိသည်။ (တရားဟော၃၂:၁၅-၁၉) နာမတော်များကို ပြောင်းလဲ သုံးနှုံးခြင်းမှလွဲ၍ ဆာလံ၁၄ (Elohim) သည် ဆာလံ၅၃ (YHWH) နှင့် အဓိပ္ပါယ်ညီညွတ်သကဲ့သို့ YHWH နှင့်လည်း နှိုင်းယှဉ်တော်ပြနိုင်သည်။

၆။ အခြားသော နတ်ဘုရား များ အသုံးအနှုံးအတွက် အများကိန်းကို အသုံးပြုသော်လည်း ဣသရေလ လူမျိုးတို့၏ ထာဝရဘုရားအတွက် အသုံးအနှုံးကိုမူ တဆူဘုရားအသုံးအနှုံးအတွက် အနည်းကိန်းကို အသုံးပြုသည်။

၇။ ဤနာမတော်အသုံးအနှုံးနှင့် စပ်လျဉ်း၍ ဣသရေလ မဟုတ်သူများနှုတ်ထွက်ဖြစ်သည် ကိုလည်းတွေ့ရသည်။

က။ မေလခိဇေဒက်၊ ကမ္ဘာဦး၁၄:၁၈-၂၂

ခ။ ဗာလမ်၊ တောလည်ရာ၂၄:၂

ဂ။ တိုင်းနိုင်ငံတို့အား မောရှေပြောဆိုသောအခါ တရားဟော၃၂:၈

၈။ ဣသရေလ လူမျိုး၏ တဆူဘုရားအား အများကိန်းဖြင့် သုံးသည်မှာ ထူးခြားမှုရှိသည်။ တိကျသောအဖြေမဟုတ် သော်လည်း အောက်ပါ ယူဆချက်များကို တွေ့ရသည်။

က။ ဟေဗြဲဘာသာစကား၌ “အများကိန်း” မြောက်များစွာရှိသည့်အပြင် အကြောင်းအရာတစ်ခုခုကို အထူးပြု သည့်အခါတိုင်း အသုံးပြုလေ့ရှိသည်။ နောက်ပိုင်း၌ ဟေဗြဲသဒ္ဒါ အသုံးအနှုံးတွင် “ဘုန်းတန်ခိုးတော် အတွက် အများကိန်း” ဟူသော ပေါဟာရ နှင့် နီးစပ်မှုရှိနေသည်။

၈။ ဣသရေလ လူမျိုး၏ တဆူဘုရားအား အများကိန်းဖြင့် သုံးသည်မှာ ထူးခြားမှုရှိသည်။ တိကျသောအဖြေမဟုတ် သော်လည်း အောက်ပါ ယူဆချက်များကို တွေ့ရသည်။

က။ ဟေဗြဲဘာသာစကား၌ “အများကိန်း” မြောက်များစွာရှိသည့်အပြင် အကြောင်းအရာတစ်ခုခုကို အထူးပြု သည့်အခါတိုင်း အသုံးပြုလေ့ရှိသည်။ နောက်ပိုင်း၌ ဟေဗြဲသဒ္ဒါ အသုံးအနှုံးတွင် “ဘုန်းတန်ခိုးတော် အတွက် အများကိန်း” ဟူသော ဝေါဟာရ နှင့် နီးစပ်မှုရှိနေသည်။

ခ။ ဤ အသုံးအနှုံးကို ကောင်းကင်ဘဝင် ရှိ ဘုရားထံပါးတွင်ရှိနေသူ၊ တည်နေသူများဖြစ်သည့် ကောင်း ကင်တမန်သရုပ်ကို ရည်ညွှန်းရာ၌လည်းသုံးသည်။

ဂ။ ဓမ္မသစ် ဖွင့်ဆိုချက် ဖြစ်သော ပုဂ္ဂိုလ်သုံးပါး၊ ဘုရားတဆူ နှင့်လည်းဆက်နွယ်မှုရှိသည်။ ကမ္ဘာဦးခင်း ဌ ဘုရားသခင်၏ဖန်ဆင်းခြင်း၊ ခင်း၌ ဝိညာဉ်တော် လှုပ်ရှားမှုဖြင့် ဓမ္မသစ်၌ယေရှုခရစ်သည် ခမည်း တော် ၏ ကိုယ်စား ဖန်ဆင်းခြင်း ၌ တွေ့ရသည် (ယောသး၃,၁၀, ရောမသး၃,၆, ၁ကောစး၆, ကော

လောသး၁၅,ဟေဗြဲ၁:၂၊ ၂:၁၀)။

ဃ။ YHWH (BDB 217, KB394)

၁။ ဤနာမတော်၌ ဘုရားသခင် သည် ပဋိညာဉ် ပြုသောဘုရား၊ ကယ်တင် သောဘုရား၊ ရွေးနှုတ် သောဘုရား ဖြစ် ကြောင်း ထင်ဟပ် ပေါ်လွင်စေသည်။ လူတို့သည် ပဋိညာဉ် ကို ချိုးဖောက် တတ်ကြသော်လည်း သစ္စာတော်ရှင် ဘုရားသခင်သည် နှုတ်တော်ထွက်စကား၊ ဂတိတော်နှင့် ပဋိညာဉ်၌ အစဉ်တည်တော်မူသည် (ဆာလံ၁၀၃)။

ဤ နာမတော်ကို ကမ္ဘာဦး၂:၄ ၌ Elohim နှင့် ပေါင်းစပ်၍ ရှေးဦးစွာဘော်ပြသည်။ ကမ္ဘာဦး၁-၂ တွင် ဖန် ဆင်းခြင်းအခင်းကဏ္ဍ (၂) ကြိမ်မရှိသော်လည်း အထူးရည်ညွှန်းလိုသော အချက်နှစ်ချက်ရှိသည်မှာ (၁) ဘုရား သခင်သည် ကောင်းကင် မြေကြီး (မျက်မြင်အရာ) ကို ဖန်ဆင်းသောအရှင်ဖြစ်ကြောင်း နှင့် (၂) လူကို အထူးဖန် ဆင်းခြင်းသောအရှင် ဖြစ်ကြောင်း၊ တို့ဖြစ်သည်။ အပြစ်နွံထဲကျဆင်းခြင်းနှင့် အတူပုန်ကန်ခြင်း၏ အကျိုးဆက် အဖြစ် သီးသန့် အနေအထား တခုသို့ ရွေ့လျော့သွားစေကာမူ ကမ္ဘာဦး၂:၄ - ၃:၄ ၌ လူ၏အထူးသီးသန့် အ ခြေအနေတခုနှင့် လူသားကိုဖန်ဆင်းတော်မူခြင်း၏ ရည်ရွယ်ချက်ကို အထူးဖွင့်ပြချက် အနေဖြင့် တွေ့ရသည်။

၂။ ကမ္ဘာဦး၄:၂၆ ၌ “ထိုကာလ၌ ထာဝရဘုရား (YHWH) ၏ နာမတော်ကို အမှီပြု ကိုးကွယ်စပြုကြလေ၏” သို့သော်လည်း ထွက်မြောက်ရာ၆:၃ အရ အစောပိုင်း လူတို့က ဘုရားသခင်ကို EL - Shaddai အဖြစ်နှင့်သာ သိခဲ့ ကြသည်။ YHWH အမည် နာမတော်ကို ထွက်မြောက်ရာ၃:၁၃-၁၆ ၌ အထူးသဖြင့် ၁၄ ၌ သာ တကြိမ်တည်း ရှင်းပြ ထားသည်။ သို့သော်လည်း မောရှေ၏ အရေးအသား တို့တွင် ဝေါဟာရ ဇစ်မြစ် ထက် လူသုံးများသော အသုံး အနှုံး များကို သာ ရေးသား အသုံးပြု ထားသည်(ကမ္ဘာဦး၁၇:၅, ၂၇:၃၆, ၂၉:၁၃-၃၅)။ ဤနာမတော်၏ အနက်နှင့် စပ်လျဉ်း၍ ယူဆချက်အထွေထွေရှိသည် (IDB, Vol2, pp409-11။

က။ အာရေမိဘာသာ အရင်းအမြစ်တခုဖြစ်သော “အလွန်ထက်သန်သောမေတ္တာတော်”

ခ။ အာရေမိဘာသာအရင်းအမြစ်တခုဖြစ်သော “တိုက်ခတ်ခြင်း”

(မိုးသက်မုန်တိုင်းကဲ့သို့သောဘုရား)

ဂ။ ကာနန် ဘာသာအရင်းအမြစ်တခုဖြစ်သော “ပြောဆိုခြင်း”

ဃ။ Phoenician ကဗျည်းစာတမ်းအရ “အကြောင်းရင်းတရားဖြစ်သော ကြိယာနာမဝိသေသန” အသုံးဖြစ်သည့် “တည်ရှိနေသောသူ” သို့မဟုတ် “အစပျိုးသောသူ”

င။ ဟေဗြဲဘာသာစကား Qal မှ “တစ်တည်းသည်” သို့မဟုတ် “မျက်မှောက်၌ရှိနေသောသူ” (အနာဂတ်ပြ ရှိလိမ့်ဦးမည့်သူ)

စ။ ဟေဗြဲဘာသာစကား Hiphil မှ “အကြောင်းတရားကိုဖြစ်စေသူ”

ဆ။ ဟေဗြဲဘာသာစကား အရင်းအမြစ် “အသက်ရှင်ခြင်း” (ကမ္ဘာဦး၃:၂၀) မှ ဆိုလိုချက်ဖြစ်သည့် “အစဉ် အသက်ရှင်ခြင်း” “တမျိုးတည်းသော အသက်ရှင်သူ”

ဇ။ ထွက်မြောက်ရာကျမ်း၃:၁၃-၁၆ မှ တည်ရှိ ပြီးသော အရာ၌ ဆက်လက်တည်ရှိနေခြင်းကို ပြရာ၌ “ငါ ဖြစ်တည် ခဲ့ပြီးသည့် အတိုင်း ဆက်လက် ဖြစ်တည်နေဦးမည်” သို့မဟုတ် “ငါ၌ရှိသည်အတိုင်း ဆက် လက်ရှိ နေမည်” (J.Wash Watts, *A Survey of Syntax in the Old Testament* p.67) အမည်နာမ အပြည့်အစုံဖြစ်သော YHWH ကို အတိုချို့အားဖြင့်လည်းကောင်း၊ မူရင်းပုံစံတခုအားဖြင့်၎င်း မကြာခဏ ဘော်ပြသည်။

(၁) Yah (ဥပမာ ဟာလေလု -ယ, BDB 219, ထွက်မြောက်၁၅:၂, ၁၇:၁၆, ဆာလံ၈၉:၈, ၁၀၄:၃၅)

(၂) Yahu (အမည်နာမနောက်ဆုံးစာလုံး၊ ဥပမာ ဟေရာ ယ)

(၃) Yo (အမည်နာမ အစ စာလုံး၊ ဥပမာ ယောရှု၊ ယောလ)

၃။ နောက်ပိုင်း ယုဒဘာသာတွင် ဤပဋိညာဉ်နာမတော်သည် အတိုင်းထက်အလွန် အထွဋ်အမြတ်ထားရာ ဖြစ်လာရကား၊ ယုဒ တို့ အနေဖြင့် ထွက်မြောက်ရာ၂၀:၇, တရားဟော၅:၁၁, ၆:၁၃ မှ ပညတ်ချက် များအား ချိုးဖောက်ကျူးလွန် မိမည် ကို အလွန် စိုးရိမ် ကြောက်ရွံ့လာကြသည်။ သို့ဖြစ်ရာ အစားထိုးသုံးနှုံးချက်များအဖြစ် “အရှင်သခင်” “ခင်ပွန်းသည်” “သခင်” _ adon သို့မဟုတ် adonai (ကျွန်ုပ်သခင်) တို့ကို အသုံးပြုလာသည်။ ဓမ္မဟောင်းကျမ်းစာဖတ်သည့်အခါပင် YHWH နေရာ၌ “သခင်” ဟုသာ အစားထိုးခေါ်ဝေါ်သည်။

၄။ El ကဲ့သို့ပင် YHWH (ယေဟောဝါ) ကို ပဋိညာဉ် ဆိုင်ရာ လုပ်ဆောင်တော်မူချက်၌ အထူးအလေးထား ဘော်ပြသည့်အနေဖြင့် အခြား အသုံးအနှုံးတို့ဖြင့် ပေါင်းစပ် သုံးနှုံးသည်။ အောက်ပါအတိုင်းပေါင်းစပ် အသုံးပြုမှုများကိုတွေ့ရသည်။

က။ ယေဟောဝါ - ယိရေ (ထာဝရဘုရားပြင်ဆင်တော်မူသည်။ BDB217& 906) ကမ္ဘာဦး၂၂:၁၄

ခ။ ယေဟောဝါ - Rophe (အနာငြိမ်းစေသော ဘုရား၊ BDB217 & 950, Qal participle) ထွက် မြောက်၁၅:၂၆

ဂ။ ယေဟောဝါ - နိသိ (အောင်လံထူသောဘုရား၊ BDB217& 651) ထွက်မြောက်ရာ၁၇:၁၅

ဃ။ ယေဟောဝါ - Meqaddishkem (သန့်ရှင်းစေ သောဘုရား၊ BDB217& 872) ထွက်၃:၁၃

င။ ယေဟောဝါ - ရှုလ္လုံ (ငြိမ်သက်ခြင်း၏အရှင်၊ BDB217& 1022) တရားသူကြီး၆:၂၄

စ။ ယေဟောဝါ - Sabbaoth (ကောင်းကင်ဗိုလ်ခြေအရှင်၊ BDB217& 878) ၁ရာ၁:၃, ၁၁, ၄:၄, ၁၅:၂ (ပရောဖက်ကျမ်းများ၌ မကြာခဏတွေ့ရသည်။)

ဆ။ ယေဟောဝါ - Ro'I (ထာဝရဘုရားသည်ငါ၏သိုးထိန်း၊ BDB217&944) ဆာလံ၂၃:၁

ဇ။ ယေဟောဝါ - ဇေဒကန (ဖြောင့်မတ်ခြင်း၏အရှင်၊ BDB217& 841) ယေရမိ၂၃:၆

ဈ။ ယေဟောဝါရှုဗ္ဗ (ထိုအရပ်၌ရှိသောအရှင်၊ BDB217& 1027) ယေဇကျေလ၄၈:၃၅၊

၆:၂၁ ‘လှေသည်လည်း ရောက်လိုသောအရပ်သို့ တခဏခြင်းတွင်ဆိုက်လေ၏’ ရှင်မာကုခရစ်ဝင်ကျမ်းမှ ဘော်ပြချက်အရ ၎င်းတို့လှေသည် အိုင်အလယ်၌ရှိနေသည် (မာကု၆:၄၇) ဆိုကတည်းက နောက်ထပ် နိမိတ်လက္ခဏာတခုကိုထပ်မံ ကြိုကြောင်းထင်ရှားလေသည်။ (၂၂-၂၅) သို့သော် အခြားခရစ်ဝင်ကျမ်းများ၌မူ ထိုသို့မတွေ့ရပေ(မသံ၁၄:၃၂, သို့မဟုတ် မာကု၆:၅၁)။

ကျမ်းချက် ၆:၂၂-၂၅ ‘အိုင်တဘက်၌နေသောလူအစုအဝေးတို့သည်ကား အထက်ကသခင်ဘုရားသည်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့်အနီး၊ တိဗေရိမြို့မှ အခြားသောလှေများလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့နှင့်အတူ ဝင်တော်မမူဘဲ လျက်၊ တပည့်တော်တို့သာ သွားသည်ကို၎င်း၊ မြင်ကြ၍ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့် နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ၏။ အိုင်တဘက်၌တွေ့လျှင် အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။

၆:၂၃ “တိဗေရိမြို့” အေဒီ၂၂ ၌ ဟေရုဒ်အန္တီပ တည်သောမြို့ဖြစ်ရာ ၎င်း၏မြို့တော်ဖြစ်လာသည်။

ကျမ်းချက် ၆:၂၆-၃၄ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။ မုန့်ကိုစား၍ ဝသောကြောင့် ရှာကြ၏။ ဖျက်ဆီးတတ်သော အစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သော အစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော် ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။

ထိုသူတို့ကလည်း ဘုရားသခင်၏အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။ ယေရှုကလည်း ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား အလိုတော်နှင့်ညီသော အကျင့်တည်းဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကို ယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကိုပြုတော်မူသနည်း။ ကျမ်းစာ၌လာသည်ကား ထိုသူတို့စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌မနုကို စားကြသည်ဟုလျှောက်ကြ၏။ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား မောရှေသည်ကောင်းကင်မှမုန့်ကိုသင်တို့အားမပေး၊ ဗမည်းတော်သည်မှန်သော ကောင်းကင်မှမုန့်ကို သင်တို့အားပေးတော်မူ၏။ ဘုရားသခင်၏မုန့်မှုကား ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသော မုန့်ပေတည်းဟု မိန့်တော်မူလျှင် သခင်၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ် ပေးတော်မူပါဟုလျှောက်ကြ၏။

၆:၂၆၊၂၇၊၂၉ “ငါအမှန်အကန်ဆိုသည်ကား” “အာမင်” ‘အာမင်’ ထူးခြားသည့် ဟေဗြဲအသုံးအနှုံးသုံးချက်ဖြစ်သည်။

၁။ ဓမ္မဟောင်း၌ “စိတ်ချမှု” အတွက် ဤ စကားလုံးကိုသုံးသည်။ “အတည်ပြုခြင်း” အတွက် တင်စားဘော်ပြချက်ဖြစ်ပြီး ထာဝရဘုရားအား တစုံတဦး၏ ယုံကြည်စိတ်ချမှုကို ဘော်ပြရာ၌ အသုံးပြုသည်။

၂။ သခင်ယေရှု၏ အသုံးအနှုံး အားဖြင့် အရေးကြီး သည့် အချက်အတွက် နိဒါန်းပျိုးခြင်းနှင့် ထူးခြားသည့် ဘော်ပြချက် ဖြစ်ကြောင်း မြင်သာစေသည်။ “အာမင်” နှင့် အလားသဏ္ဍန်တူသည့် အခြားခေတ်ပြိုင်အသုံးအနှုံး ယနေ့မရှိချေ။

၃။ ကနဦး အသင်းတော်၌ ဓမ္မဟောင်း ၌ကဲ့သို့ပင် အတည်ပြုခြင်း သို့မဟုတ် သဘောတူညီခြင်း အသုံးအနှုံးဖြစ်လာခဲ့သည် (အထူးဆွေးနွေးချက်ခေါင်းစဉ် ‘အာမင်’ ၁:၅၁ ကိုရှု။)

▣ ‘မုန့်ကိုစား၍’ နောက်တော်သို့ ၎င်းတို့လိုက်နေကြခြင်း၏အကြောင်းရင်းမှာ လတ်တလော ခန္ဓာအတွက် ရလဒ် သာဖြစ်ပြီး ထာဝရကာလနှင့်ဆိုင်သော ဝိညာဉ်အရာမဟုတ်ပေ။

▣ ‘ဝသောကြောင့်သာ’ “ငမ်းငမ်းတက်စားခြင်း” ကိုရည်ညွှန်း၍ ဤအသုံးအနှုံးကို တိရစ္ဆာန်များ ၌သာအသုံးများသည်။

၆:၂၇ ‘မကြိုးစားကြနှင့်’ Present Middle Imperative နှင့် Negative Participle ကို သုံးထားရာ ထဲထဲဝင်ဝင်လုပ်ဆောင်ပြီး သောအရာတစ်ခုကို ရပ်ဆိုင်းရန်ရည်ညွှန်းသည်။ ဤကျမ်းပိုဒ်အတွက် ဓမ္မဟောင်းနောက်ခံမှာ ဟေဂျာယ၅ ဖြစ်သည်။ ဤပြောဆိုမှု၌ အခဏ်းကြီးငှ မှ ရှုမာရီအမျိုးသမီးအား ပြောဆိုမှုနှင့် များစွာတူညီမှုရှိသည်။

▣ ‘ပျက်ဆီးတတ်သော’ အထူးဆွေးနွေးချက်ခေါင်းစဉ် Apolluni ၁၀:၁၀ ကိုရှု။

▣ ‘မည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကိုခံသောသူ’ ဤတံဆိပ်ခတ်နှိပ်ခြင်းသည် စစ်မှန်ကြောင်း၊ ပိုင်ဆိုင်ရာဖြစ်ကြောင်း အခွင့်အာဏာ နှင့် လုံခြုံမှုရှိကြောင်း လက္ခဏာဖြစ်သည် (NEB နှင့် မဿဲ၂၈:၁၈၊ ယော၁၇:၂)။ ယေရှုခရစ်၏အမှုတော်မြတ်ကို မည်းတော်ဘုရားက အတည်ပြုခြင်းကို အခိုင်အမာဆိုကတည်းက TEV နှင့် NIV က “အတည်ပြုခြင်း” ဟုသုံးထားသည်။ (သန့်ရှင်း သောဝိညာဉ်တော်ကို ရည်ညွှန်းသော အထူးခေါင်းစဉ်၃:၃၃ ကိုရှု။)

၆:၂၈ ‘ဘုရားသခင်၏အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ပြုရပါမည်နည်း’ ပထမရာစုနှစ် ယုဒဘာသာ၏ အဓိကကျသော ဘာသာရေးမေးခွန်းဖြစ်သည်။ (လုကာ၁၈:၁၈) ယုဒဘာသာရေးသမားတယောက်အနေဖြင့် နှုတ်တိုက်ကျမ်းဂန် (Talm ud) အနက်ဖွင့်ဆိုမှုအရ မောရှေ၏ပညတ်တရားကို (၁) လိုက်နာစောင့်ရှောက်ခြင်း (၂) ယုဒအနွယ်ဝင်ဖြစ်ခြင်း ပေါ်အခြေပြု၍ ဘုရား နှင့်တော်သည့် မှန်ကန်နေပြီဟု ယူဆသည်။

၆:၂၉ ‘ဘုရားသခင်စေလွှတ်တော်မူသောသူကိုယုံကြည်ခြင်း’ Present Active Subjunctive နောက်မှ Aorist Active Indicative လိုက်လာသည်။ “ယုံကြည်ခြင်း” ဟူသော စကားလုံးသည် ကယ်တင်ခြင်းနှင့်စပ်ဆိုင်သော ဓမ္မသစ်သွန်သင်ချက်ကို နားလည်သ တောပေါက်ခြင်း၌ အရေးကြီးသည်။ အထူးဆွေးနွေးချက်ခေါင်းစဉ် ၂:၂၃ကိုကြည့်ပါ။ ဤစကားလုံး၏ အခြေခံကျသည့် ဦးတည်ရာမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည့် ယုံကြည်စိတ်ချမှုဖြစ်သည်။ ဂရိဘာသာစကား pistis ကို ယုံကြည်ခြင်း၊ ‘ယုံကြည်စိတ်ချခြင်း’ သို့မဟုတ် ‘ယုံကြည်သက်ဝင်ခြင်း’ အဖြစ် ပြန်ဆိုနိုင်သည်။ လူ့ဘက်က ယုံကြည်ဗဟိုပြုရာသည် ယေရှုခရစ်ကိုသာ ဖြစ်ရာ (၁:၁၂, ၃:၁၆) လူ၏ လုပ်ဆောင်ချက် ရိုးသားဖြူစင်မှု၊ လုပ်ဆောင်မှု၊ စိတ်အားထက်သန်မှု အလျှင်းမပါရှိပါ။ ဤကျမ်းပိုဒ်၏ ဦးတည်ချက်မှာ ယေရှု ခရစ်နှင့် တဦးချင်းတော်စပ်မှုဖြစ်၍ ကိုယ်တော်နှင့်ပတ်သက်သော ရှေးရိုးစွဲ သီဩလော်ဂျီ၊ ဘာသာရေးလုပ်ထုံးလုပ်နည်း၊ ကိုယ်ကျင့်တ ရား တို့လုံးဝမဟုတ်ပါ။ ဤအချက်တို့သည် အထောက်အမဖြစ်ကောင်း ဖြစ်စေမည်ဖြစ်သော်လည်း အခြေခံကျသောအရာမဟုတ်ပါ။ ၎င်းတို့မေးသော မေးခွန်းမှ “အကျင့်” ၌ အများကိန်း (Plural) ကို သခင်ယေရှုက အနည်းကိန်း (singular) ဖြင့်ပြောင်း၍ ဖြေသည် ကို သတိပြုပါ။ “စေလွှတ်တော်မူသော” အတွက် အထူးဆွေးနွေးရန်ခေါင်းစဉ် Apostello ၅:၂၄ ကိုရှု။

၆:၃၀-၃၃ ဤအုပ်စုသည် လူငါးထောင်အား ကျွေးမွေးသည့် နိမိတ်လက္ခဏာမှသာ အစပြုပါဝင်လာကြကြောင်း သတိပြုရန်ရှိသည်။ ၎င်းတို့၌ နိမိတ်လက္ခဏာနှင့်ပတ်သက်၍ မျှော်လင့်ချက် ရှိထားပြီးဖြစ်သည်။ ရဗ္ဗိဆိုင်ရာ ယုဒဘာသာက မေရိယကို ဓမ္မဟောင်းလုပ် ဆောင်ချက်များထဲမှ ဥပမာ ကောင်းကင်မှ မန္တမုန့်ကျစေခြင်းကဲ့သို့သော အရာကိုထပ်မံလုပ်ဆောင်ပြမည်ဟု တွေးထင်ခဲ့ကြသည် (II Baruch ၂၉:၈)။ ၎င်းတို့က ဆာလံ၇၂:၁၆ ကဲ့သို့သော ကျမ်းချက်ကိုလက်ကိုင်ပြု၍ ကြွလာမည့် မေရိယအသွင်ကို စုပါမောရှေ အဖြစ် မျှော်လင့်ကြသည် (၁ကော၁:၂၂)။

အခဏ်းငယ် ၂၉မှ “သူ့ကိုယုံကြည်ခြင်း” နှင့် ၃၀မှ “သင့်ကိုယုံကြည်” အကြား သဒ္ဒါဖွဲ့စည်းပုံသည်လည်း အရေးကြီးသည့် အချက်တချက်ဖြစ်သည်။ ပထမတချက်မှာ ယောဟန်တင်ပြနေမြဲဖြစ်သည့် ယေရှုကိုယုံကြည်ခြင်းအား ဗဟိုပြုထားသည်။ တဦးချင်းအ သက်တာအတွက် ဗဟိုပြုချက်ဖြစ်သည်။ ဒုတိယအချက်မှာ ယေရှု၏စကားကိုယုံကြည်ခြင်းအား ဗဟိုပြုထားသည်။ ဝမ်းမြောက်ဘွယ် သတင်းကောင်းဟူသည် ပုဂ္ဂိုလ်နှင့်သတင်းစကား နှစ်ခုလုံးဖြစ်သည်။ အထူးဆွေးနွေးချက်ခေါင်းစဉ် ၂:၂၃ကိုရှု။

၆:၃၁ ‘ကျမ်းစာ၌လာသည်ကား’ Periphrastic Perfect Passive Participle ဖြစ်သည်။ ဓမ္မဟောင်းကိုးကားချက်ကို မိတ်ဆက်ပေးသည့် သဒ္ဒါဖွဲ့စည်းမှုပုံစံဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာ၏ မှတ်သွင်းထားခြင်းနှင့်အခွင့်အာဏာကို အတည်ပြုသည့် အသုံးအနှုံးဖြစ်သည်။ ဓမ္မဟောင်းကျမ်းချက်တချက် သို့မဟုတ် ကျမ်းချက်အချို့ပေါင်းစပ်၍ ရည်ညွှန်းကိုးကားခြင်းဖြစ်သည် (ဆာလံ၇၈:၂၄, ၁၀၅:၄၀, ထွက်မြောက်ရာ၁၆:၄,၁၅ သို့မဟုတ် နေဟမိဇူး၁၅)။

၆:၃၂ သခင်ယေရှုက ယုဒလူတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ သီဩလော်ဂျီကို လိပ်မူထားသည်။ ၎င်းတို့က တရားဟော၁၈:၁၅,၁၈ အရ မေရိယသည် မောရှေကဲ့သို့ အံ့ဩဘွယ် လုပ်ဆောင်မှုတို့ကို လုပ်ပြမည်ဟု အခိုင်အမာတွေးထင်ထားကြသည်။ ၎င်းတို့၏ ခံယူချက် အချို့အချက်တို့ကို သခင်ယေရှုက ထောက်ပြသည်။

- ၁။ မန္တမုန့်ကို ပေးသောသူသည် ဘုရားဖြစ်သည်။ မောရှေမဟုတ်။
- ၂။ မန္တမုန့်သည် ၎င်းတို့တွေးထင်ထားသကဲ့သို့ အရင်းအမြစ်အားဖြင့်ကောင်းကင်မှမဟုတ် (ဆာလံ၇၈:၂၃-၂၅)
- ၃။ စစ်မှန်သော ကောင်းကင်မုန့်သည် ယေရှုဖြစ်၍ အတိတ်တွင် ကျန်ခဲ့သည့် အရာမဟုတ်၊ မျက်မှောက်ကာလ၌ ဧကန်အမှန် တည်ရှိနေသူဖြစ်ကြောင်း၊

၆:၃၃ “ကောင်းကင်မှဆင်းသက်၍” ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ ခေါင်းစည်းကိုတဖန်ကိုးကားခြင်းဖြစ်သည်(၃:၁၃)။ ရှင်ယောဟန်၏ နှစ်မျိုးရည်ညွှန်းချက်လည်းဖြစ်သည်။ ဤ အခန်းကြီး၌ပင် ယေရှုသည် ကောင်းကင်မှ ဆင်းကြွလာကြောင်း ခုနစ်ကြိမ်တော်ပြထားသည်(၆:၃၃,၃၈,၄၁,၄၂,၅၀,၅၁,၅၈)။ ဤအချက်က ယေရှု၏ ရှေ့မဆွကပင်တည်ရှိခြင်း၊ ဘုရားဇာတိဖြစ်ခြင်းကို နားလည်စေသည်။ (၃:၃၃,၃၈,၄၁,၄၂,၅၀,၅၁,၅၈ နှင့် ၆၂)။ ကောင်းကင်မှမန္တမုန့်ချပေးခဲ့သည်နည်းတူ ယေရှုသည်လည်း ကောင်းကင်မှဆင်းကြွသော မုန့်သောမုန့်၊ အသက်မုန့်ပင်ဖြစ်သည်။

တိုက်ရိုက်ပြန်ဆိုသော် “ဘုရားသခင်၏မုန့်ဟူသည် ကောင်းကင်မှဆင်းကြွလာသူဖြစ်သည်” ဤနေရာ၌ Masculine Present Active Participle သုံးထားရာ (၁) မုန့်. (၂) လူဖြစ်သော ယေရှုကို ရည်ညွှန်းသည်။ ဤခရစ်ဝင်ကျမ်း၌ အဓိပ္ပါယ်နှစ်မျိုးကို ရည် ရွယ်ချက်ရှိရှိ တင်ပြလေ့ရှိသည်။

☐ ‘လောကီသားတို့အား အသက်ကိုပေးသော’ ယေရှုကြွဆင်းလာခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်(၃:၁၆, မာကု၁၀:၄၅, ၂ ကော၅:၂၁)။ ပန်းတိုင်မှာ ဆုံးရှုံးခြင်းနှင့်အတူ ပုန်ကန်ခြားနားသော ဤလောကသို့ အသစ်သောအသက်တာ၊ ထာဝရအသက်၊ ခေတ်ကာလသစ် အသက်တာ၊ ဘုရားကဲ့သို့သောသက် ကို ဆောင်ကျဉ်းပေးရန်ဖြစ်ရာ အချို့သီးသီးသန့်သန့်အဖွဲ့အစည်း (ယုဒ/တပါးအမျိုး သား၊ ရွေးချယ်/မရွေးချယ်သူ၊ conservative ၊ liberal) မရှိပဲ လောကသားအားလုံးအတွက်ဖြစ်သည်။

၆:၃၄ - NASB, NKJV - “သခင်”
NRSV, TEV, NJB, NET, NIV, REB - “ခင်ဗျာ” (Sir)

Kurios ဟူသောဝေါဟာရအသုံးအနှုံး၌ အထက်ပါနှစ်ချက်လုံး အဓိပ္ပါယ်ထင်ဟပ်မှုရှိသော်လည်း ဤကျမ်းချက်၌မူ ဒုတိယအချက်က ပိုမို၍ဆီလျော်သည်။ ယေရှုကိုယ်တော်တိုင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားကိုလည်းကောင်း လူအုပ်ကြီးကနားမလည်နိုင်ပါ။ ၎င်းတို့မျက်စိဖြင့် မြင်ရုံမျှနှင့် မေရှိယမှန်း မသိနိုင်ခဲ့ကြပေ(၄:၁၁, ၅:၇)။

☐ ‘ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါ’ ယောဌး၁၅ မှ ရှုမာရီအမျိုးသမီး၏တုန့်ပြန်မှု နှင့်အလားတူဖြစ်သည်။ သခင်ယေရှု၏ ဝိညာဉ်ရေးရာတင်စားသုံးနှုံးချက်ကို ဤယုဒလူတို့လည်း နားမလည်နိုင်ခဲ့ကြပေ။

ကျမ်းချက် ၆:၃၅-၄၀ ယေရှုကလည်း ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန်အဆာအမွတ်မခံရ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန်ရေငတ်မခံရ။ သို့သော်လည်း သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟုငါဆိုခဲ့ပြီ။ ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်။ အကြောင်းမူကား ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်သို့ လိုက်ခြင်းငှါ ဆင်းသက်၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုတော်အား ငါ့အားပေးသောသူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊ သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှါ၎င်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။

၆:၃၅ ‘ငါသည်အသက်မုန့်ဖြစ်၏’ “ငါသည်” ဟူသော ကဏ္ဍမှ တချက်ဖြစ်ရာ ရှင်ယောဟန်ခရစ်ဝင်၏ထူးခြားမှုတစ်ခုဖြစ်သည် (၆:၃၅,၄၁,၄၈,၅၁,၈:၁၂, ၁၀:၇,၉,၁၁,၁၄, ၁၁:၂၅, ၁၄:၆, ၁၅:၁,၅)။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းက ခရစ်တော်၏ပုဂ္ဂိုလ်တော်မြတ်ဖြစ်ခြင်းကို အဓိကဗဟိုပြုထားသည်။ ဤအချက်သည် ယုဒလူတို့၏ မေရှိယနှင့်ပတ်သက်၍ မျှော်လင့်ချက်ဖြစ်သည့် မန္တမုန့်နှင့်စပ်ဆိုင်၍လည်းကောင်း၊ ပညတ်တရားအသစ်ကိုပေးရန် အသစ်သော ထွက်မြောက်ရာ (အပြစ်မှခေါ်ထုတ်မည့်သူ) နှင့်စပ်ဆိုင်၍လည်းကောင်း၊ ဆက်စပ်မှုရှိနေသည်(၈:၁၂ ကိုရှု)။

☐ ‘ငါ့ထံသို့လာသောသူသည် နောက်တဖန်အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန်ရေငတ်မခံရ’ ဂရိဘာသာစကားမှ Double Negatives ဖြစ်သည် (၃:၇)။ “လာခြင်း” နှင့် “ယုံကြည်ခြင်း” အကြား ဆက်နွယ်မှုရှိသည်အတိုင်းယှဉ်တွဲ၍ တော်ပြသည် (၇:၃၇-၃၈၊ “မြင်ခြင်း၊ ကြားခြင်း” နှင့် အလားတူဖြစ်သည်)။ နှစ်ခုလုံးသည် ပစ္စုပ္ပန်ကြိယာ နာမဝိသေသနကိုသုံးထားသည်။ ယုံကြည်သူတို့၏ လာ၍ ယုံကြည်ခြင်းဟုဆိုရာ၌ တကြိမ်တခါ ဆုံးဖြတ်ချက်ဖြင့် ပြီးပြည့်စုံသွားသည်မဟုတ်ပဲ နက်နဲသော မိတ်သဟာယ၊ အသက်တာသစ်တခု အစပြုခြင်းသာ တည်း။

▣ ‘အဆာအမွတ် .. ရေငတ်’ ဆာမွတ်ခြင်းနှင့်ရေငတ်ခြင်းကို အမှန်တကယ်တည်ရှိနေသော ဝိညာဉ်ရေးရာ ဘော်ပြမှု၌ မကြာခဏအသုံးပြုလေ့ရှိသည် (ဆာလံ၄၂:၁, ဟေရှာယ၅၅:၁, အာမုတ်၈:၁၁-၁၂, မသဲ၅:၆)။

၆:၁၆ “ငါ့ကိုမြင်လျက်ပင်” အချို့ရေးဟောင်းသက်သေများဖြစ်သည့် (MSS à , A နှင့် Latin Vulgate နှင့် Syriac versions) တို့တွင် “ငါ့ကို” ကို ချန်လှပ်ထားရာ ယေရှု၏ဘော်ပြချက်များ (လူငါးထောင်ကျွေးမွေးခြင်း) နိမိတ်လက္ခဏာကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ ဂရိကျမ်းဂန်များစွာ၌ နာမ်စားကို ထည့်သွင်းထားရာ ခေတ်သစ်ဘာသာပြန်ကျမ်း UBS⁴ အနေဖြင့်လည်း မည်သည့်အချက်သည် မူရင်းဖြစ်ကြောင်း မဆုံးဖြတ်နိုင်ပေ။

၆:၃၇ “ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်” ဤကျမ်းပိုဒ်၏ အခြေခံကျသော ဗဟိုပြုချက်သည် ဘုရားသခင်၏ အခွင့်တန်ခိုးအာဏာတော်ပင်ဖြစ်သည်။ သီဩလော်ဂျီဆိုင်ရာ၌ ဤအချက်ကို ရောမ ၉ နှင့် ဧဖက်၁:၃-၁၄ တွင်တွေ့ရသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤကျမ်းချက်နှစ်ခုလုံး၌ လူ၏တုန့်ပြန်မှု လိုအပ်ကြောင်းဘော်ပြထားသည် ရောမ၁၀၌ စာစု ခုနှစ်ချက်ပါဝင်သည်။ ဧဖက်၂၅လည်း ဆွေးနွေးတင်ပြထားသည်မှာ အငယ် ၁-၇ တွင် ဘုရားသခင်၏ကျေးဇူးတော်ကိုတွေ့ရပြီး အငယ် ၈-၉ ၌လည်း ယုံကြည်ဘုံရန်ခေါ်ဘိတ်ခြင်းကို တွေ့ရပြန်သည်။ ကြိုတင်ခွဲခန့်မှတ်သားခြင်းဟူသည် ရွေးနှုတ်ခြင်းအတွက် ခံယူရပ်တည်ချက်ဖြစ်၍ ကယ်တင်ခြင်းမရသေးသူတို့အတွက် အဆီးအတားတခုမဟုတ်ပါ။ ဤရပ်တည်ခံယူချက်ကို ဖွင့်ရန် သော့သည် ဘုရားသခင်၏မေတ္တာတော်နှင့်ကျေးဇူးတော်သာဖြစ်၍ ထာဝရကာလအတွက် စီရင်ချက်ချထားခြင်းမျိုးမဟုတ်ပါ။ ခမည်းတော်သည် သားတော်အားပေးတော်မူသမျှသော သူတို့သည် အထံတော်သို့လာသောသူများသာဖြစ်သည်။ ဘုရားသခင်ကသာ လျှင် အစပြုလုပ်ဆောင်မြဲ (၄၄,၆၅) ဖြစ်သော်လည်း လူ့ဘက်ကတုန့်ပြန်မှုရှိပါမည်(၁:၁၂, ၃:၁၆)။ အထူးဆွေးနွေးရန်ခေါင်းစဉ် ၃:၁၆ ကိုရှု။

▣ ‘ငါ့ထံသို့လာသောသူကို ငါသည်အလျှင်းမပယ်’ နောက်ထပ် Double Negative ဖြစ်သည်။ ဘုရားသခင်၏ခေါ်ဘိတ်တော်မူခြင်းနှင့် ယေရှုခရစ်တော်အားဖြင့် အယောက်စီတိုင်း အားကြိုဆိုလက်ခံလျက်ရှိကြောင်းကို အထူးပြုထားသည့် သမ္မာတရားဖြစ်သည် (ယေဇကျေလ၁၈:၂၁-၂၃, ၃၀-၃၂, ၁တီ၂:၄, ၂ပေ၃:၉)။ ဘုရားသခင်ကသာလျှင် အစပြုလုပ်ဆောင်မြဲ (၄၄,၆၅) ဖြစ်သော်လည်း လူ့ဘက်ကတုန့်ပြန်မှုရှိရပါမည်(မာကု၁:၁၅, တမန်တော်၃:၁၆,၁၉, ၂၀:၂၁)။ အံ့ဩဘွယ်လုံခြုံမှုသာတည်း(ရောမ၈:၃၁-၃၉)။

အထူးဆွေးနွေးရန်ခေါင်းစဉ် “ခရစ်ယာန်အာမခံချက်”

“အာမခံချက်” ဟူသည် (၁) သမ္မာတရားတခု (၂) ယုံကြည်သူတဦး၏ ယုံကြည်ခြင်းရလဒ် နှင့် (၃) အသက်တာတို့ဖြစ်သည်။

က။ သမ္မာကျမ်းစာအပေါ်အခြေပြုသော အာမခံချက်၊

- ၁။ ခမည်းတော်ဘုရား၏ ဝိသေသ၊
 - က။ ကမ္ဘာဦး၃:၁၅, ၁၂:၃
 - ခ။ ဆာလံ၄၆:၁၀
 - ဂ။ ယော၃:၁၆, ၁၀:၂၈-၂၉
 - ဃ။ ရောမ၈:၃၈-၃၉
 - င။ ဧဖက်၁:၃-၁၄, ၂:၅, ၈-၉
 - စ။ ဖိလိပ္ပိ၁:၆
 - ဆ။ ၂တီ၁:၂
 - ဇ။ ၁ပေး၃-၅
- ၂။ သားတော်ဘုရား၏ လုပ်ဆောင်မှု၊
 - က။ ကိုယ်တော်၏ ဆုတောင်းချက်၊ ယော၁၇:၉-၂၄၊ အထူးသဖြင့်အငယ် ၁၂
 - ခ။ ကိုယ်စားအသေခံတော်မူခြင်း၊
 - ၁) ရောမ၈:၃၁
 - ၂) ၂ကော၅:၂၁
 - ၃) ၁ယော၄:၉-၁၀

- ၈။ ဆက်လက်၍ ကြားဝင်ဖြန့်ဖြေပေးခြင်း၊
 - ၁) ရောမစား၃၄
 - ၂) ဟေဗြဲ ၇:၂၅
 - ၃) ၁ယော ၂:၁
- ၉။ ဝိညာဉ်တော်ဘုရား၏ တတ်စွမ်းနိုင်မှု၊
 - က။ ခေါ်ဘိတ်ခြင်း၊ ယောဇ် ၄၄, ၆၅
 - ခ။ တံဆိပ်ခတ်ခြင်း၊
 - ၁) ၂ကော ၁:၂၂, ၅:၅
 - ၂) ဧဖက် ၁:၁၃-၁၄, ၄:၃၀
 - ဂ။ အာမခံချက်ပေးခြင်း၊
 - ၁) ရောမစား ၁၆-၁၇
 - ၂) ၁ယော ၅:၇-၁၃
- ၁၀။ ယုံကြည်သူ၏ ပဋိညာဉ်ဆိုင်ရာ တုန့်ပြန်မှု လိုအပ်ခြင်း၊
 - ၁။ အစပြု နောင်တရ၍ ယုံကြည်သည်သာမက ဆက်လက်၍ မရွေ့လျော့ခြင်း
 - က။ မာကု ၁:၁၅
 - ခ။ ယော ၁:၂
 - ဂ။ တမန်တော် ၃:၁၆, ၂၀:၂၁
 - ဃ။ ရောမ ၁၀:၉-၁၃
 - ၂။ ကယ်တင်ခြင်း၏ပန်းတိုင်သည် ခရစ်တော်ကဲ့သို့ အသက်ရှင်ခြင်းဖြစ်ကြောင်း သတိရပါ။
 - က။ ရောမစား ၂၈-၂၉
 - ခ။ ဧဖက် ၁:၄, ၂:၁၀, ၄:၁၃
 - ၃။ ထိုအာမခံချက်သည် အသက်တာဖြင့် အတည်ပြုသည်ကို သတိရပါ။
 - က။ ယာကုပ်
 - ခ။ ၁ယော
 - ၄။ ထိုအာမခံချက်သည် ယုံကြည်ခြင်းသာမက မရွေ့လျော့ခြင်းဖြင့် အတည်ပြုသည်ကို သတိရပါ။
 - က။ မာကု ၁၃:၁၃
 - ခ။ ၁ကော ၁၅:၂
 - ဂ။ ဟေဗြဲ ၃:၁၄, ၄:၁၄
 - ဃ။ ၂ပေ ၁:၁၀
 - င။ ယုဒ ၂၀, ၂၁

၆:၃၈ ‘ကောင်းကင်မှဆင်းသက်သည်’ လူ့ဇာတိခံယူခြင်းကို ရည်ညွှန်းခြင်း (ယော ၁:၁ မှစ၍, ဧဖက် ၄:၈-၁၀) ဖြစ်၍ ဆက်လက်၍ တည်နေသော ရလဒ်ဖြစ်သည်။ ယေရှု၏ ကောင်းကင်ဇာတိဖြစ်ခြင်းကိုလည်းပြသည်(း ၄၄, ၆၅)။

▣ “ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ် ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်သို့ လိုက်ခြင်းငှါဆင်းသက်၏” သုံးပါးတရား၏တလုံးတဝတည်းဖြစ်ခြင်း (အထူးဆွေးနွေးရန်ခေါင်းစဉ် ၁၄:၂၆) ဥပမာ ၁၄:၈-၉ နှင့် ပုဂ္ဂိုလ်သုံးပါးတွင် တပါးစီ၏သီးခြားဖြစ်တည်မှု၊ ကဏ္ဍနှစ်ခုလုံးကို ဓမ္မသစ်က အခိုင်အမာတော်ပြုသည်။ ဤကျမ်းချက်သည် ယောဟန် က ဆက်လက်၍ အထူးရည်ညွှန်းသည့် ခမည်းတော်ဘုရားအား ယေရှု၏နာခံဝန်ခံမှု အပိုင်းဖြစ်သည်(၅:၁၉ကိုရှု)။ (အထူးခေါင်းစဉ် Apostellō, ၅:၂၄ ကိုရှု)။

၆:၃၉ “ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ” Neuter Singular (နပုလ္လိင်အနည်းကိန်း) ဖြစ်သော “သူတို့” (၃၇) နှင့် ဤ (၃၉) မှ Neuter Singular တို့အကြား ဆက်စပ်မှုရှိကြောင်းထင်ရှားသည်။ ဤသို့ထူးခြားသည့် ပုံစံမျိုးကို ယောဟန် မကြာခဏအသုံးပြုသည်(၁၇:၂,၂၄)။ တဖွဲ့လုံးကိုခြုံငုံ၍ အထူးပြုထားကြောင်းထင်ရှားသည်(၄၀,၄၅)။

အချက်သည် ဘုရားသခင်၏မဟာဂတိတော်မြတ်ကို စောင့်ထိန်းသည့်တန်ခိုးတော်ဖြစ်ရာ ခရစ်ယာန်အသက်တာ အာမခံချက်အတွက် အရင်းအမြစ်ပင်ဖြစ်သည်(ယော၁၀:၂၈-၂၉, ၁၇:၂,၂၄၊ အထူးဆွေးနွေးရန်ခေါင်းစဉ် ၁ယော၅:၁၃ ကိုရှု)။ အငယ်၃၉ ကို Perfect Tense ကို အသုံးပြုထားစဉ်တွင် ၃၇ ကို Perfect Tense ကို အသုံးပြုထားသည်။ ဘုရားသခင်၏တည်မြဲသော ဂတိတော်ပေတည်း။ အခဏ်းငယ် ၃၉ မှ နောက်ဆုံးအတည်ပြုချက် နှစ်ခုလုံးမှာ Aorist Active ဖြစ်ရာ ခမည်းတော်အပ်ပေးသောသူ တစ်စုံတစ်ယောက်ကိုမျှ ခရစ်တော်က မပျောက်စေဘဲ (၃၇ နှင့် ၃၉) ထိုသူအားလုံးတို့အား နောက်ဆုံးသောနေ့၌ ထမြောက်စေမည်ဖြစ်သည်။ (၄၄) ဤနေရာ၌ ဘုရား၏ဂတိတော်များဖြစ်သည့် (၁) ရွေးကောက်ခြင်း နှင့် (၂) မရွေးလျော့ခြင်း တို့ကိုတွေ့ရသည်။

ဤပြီးပြည့်စုံခြင်းသို့ ရောက်မည့်နေ့ရက်တစ်ရက်ကို အောက်ပါအတိုင်း အမျိုးမျိုးခေါ်ဆိုထားသည်။

၁။ နောက်ဆုံးသောနေ့၊ ၆:၃၉,၄၀,၄၄,၅၄, ၁၁:၂၄, ၁၂:၄၈, ၂တိ၃:၁, ၁ပေ၁:၅, ၂ပေ၃:၃

၂။ နောက်ဆုံးသောကာလ၊ ၁ယော၂:၁၈, ယုဒ၁၈

၃။ ထိုနေ့ရက်၊ မဿဲ၇:၂၂, ၂တိ၁:၁၂,၁၈, ၄:၈

၄။ နေ့ရက်၊ တမန်တော် ၁၇:၃၁

၅။ ကြီးစွာသောနေ့၊ ယုဒ ၆

၆။ နေ့ရက်၊ လုကာ ၁၇:၃၀, ၁ကော၃:၁၃, ၁သက်၅:၄, ဟေဗြဲ၁၀:၂၅

၇။ မိမိနေ့ရက်၊ လုကာ၁၇:၂၄

၈။ သခင်ဘုရား၏နေ့ရက်၊ ၁သက်၅:၂, ၂သက်၂:၂

၉။ ခရစ်တော်၏နေ့ရက်၊ ဖိလိပ္ပိ၁:၁၀, ၂:၁၆

၁၀။ ယေရှုခရစ်၏နေ့ရက်၊ ၁ကော၁:၈, ၅:၅

၁၁။ သခင်ယေရှုခရစ်၏နေ့၊ ၂ကော၁:၁၄

၁၂။ ယေရှုခရစ်၏နေ့ရက်၊ ဖိလိပ္ပိ ၁:၆

၁၃။ မိမိနေ့ရက်၊ လုကာ၁၇:၂၄

၁၄။ တရားဆုံးဖြတ်သောနေ့၊ မဿဲ၁၀:၁၅, ၁၁:၂၂,၂၄, ၁၂:၃၆, ၂ပေ၂:၉, ၃:၇, ၁ယော၄:၁၇

၁၅။ အမျက်တော်ထင်ရှားသောနေ့၊ ဗျာဒိတ်၆:၁၇

၁၆။ ဘုရားသခင်၏နေ့ကြီး၊ ဗျာဒိတ်၁၆:၁၄

☐ ‘နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ’ ယုံကြည်သူတို့အတွက် ထမြောက်ခြင်းနေ့ဖြစ် သလို မယုံကြည်သူတို့အတွက် စီရင်ရာနေ့ဖြစ်သည်(၄၀,၄၄,၅၄, ၅:၂၅,၂၈, ၁၁:၂၄ နှင့် ၁ကော၁၅)။

Frank Staggs ၏ “A New Testament Theology” ၌ ဘော်ပြသည်မှာ -

ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ဒုတိယအကြိမ်ကြွဆင်းခြင်း (၁၄:၃,၁၈,၂၈, ၁၆:၁၆,၂၂) နှင့် နောက်ဆုံးသောနေ့၌ ထမြောက်ခြင်းနှင့် စီရင်ခြင်းအကြောင်းကို ရှင်းလင်းစွာ အထူးပြုသည့် ကျမ်းဖြစ်သည်။ (၅:၂၈, ၆:၃၉,၄၄,၅၄, ၁၁:၂၄, ၁၂:၄၈) ထိုမျှမက ဤ စတုတ္ထမြောက် ခရစ်ဝင်ကျမ်းတလျှောက်လုံးတွင် ထာဝရအသက်၊ စီရင်ခြင်းနှင့် ထမြောက်ခြင်းတို့မှာ လက်ရှိမျက်မှောက်၌ပင် အမှန်တည်ရှိအကြီးဝင်လျက်ရှိကြောင်း တွေ့ရသည် (၃:၁၈, ၄:၂၃, ၅:၂၅, ၆:၅၄, ၁၁:၂၃ မှစ၍ ၁၂:၂၈,၃၁, ၁၃:၃၁, ၁၄:၄၇, ၁၇:၂၆) (P.311)။

၆:၄၀ “အလိုတော်ရှိ၏” အငယ် ၂၈ မှ မေးခွန်းကို ယေရှုပြန်လည်ဖြေကြားခြင်းဖြစ်သည်။ အထူးဆွေးနွေးရန်ခေါင်းစဉ် ‘ဘုရားသခင်၏အလိုတော်’ ၄:၃၄ကိုရှု။

☐ ‘သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည်’ Present Active Participle ဖြစ်သည့် ‘ကြည့်မြင်ခြင်း’ နှင့် ‘ယုံကြည်ခြင်း’ တို့ကို (မြင်ခြင်းနှင့် ကြားခြင်းကဲ့သို့ အခဏ်းငယ်၃၅ မှ ‘လာခြင်း’ နှင့် ယုံကြည်ခြင်း) ကဲ့သို့ ယှဉ်တွဲအသုံးပြုထားသည်။ တကြိမ်တခါသာဖြစ်ခြင်းမျိုးမဟုတ်ပဲ ဆက်လက်၍ ဖြစ်တည်ဆဲအရာကို ညွှန်းဆိုသည်။ ‘ကြည့်မြင်သည်’ ဟူသော အသုံးအနှုန်းမှာ တစ်စုံတစ်ခုကို နားလည်ရန်သို့မဟုတ် သိရန် ရည်ရွယ်ချက်ရှိသည့် ကြည့်မျှော်ခြင်းဖြစ်သည်။

“ရှိသမျှ” ဟူသော အသုံးအနှုန်း၌ အောက်ပါအတိုင်းမှတ်သားစရာရှိသည်။

- ၁။ ထိုသူအားဖြင့် ယုံကြည်သောသူအားလုံး၊ ၁:၇
- ၂။ လူအပေါင်းတို့အား အလင်းကိုပေးခြင်း၊ ၁:၉
- ၃။ ထိုသူကို ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကိုရမည်အကြောင်း၊ ၃:၁၅
- ၄။ ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်း၊ ၃:၁၆
- ၅။ လူအပေါင်းတို့သည် သားတော်ကိုယုံကြည်မည်အကြောင်း၊ ၅:၂၃

၆-

- ၉။ ယောဗီးဒုဂု၊ ၃၉, ၄၀, ၄၅
- ၁၀။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည် သေခြင်းနှင့်အစဉ် ကင်းလွတ်ကြလိမ့်မည်။ ၁၁:၂၆
- ၁၁။ ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ငါ့ဆွဲမည်။ ၁၂:၃၂
- ၁၂။ ငါ့ကိုယုံကြည်သမျှ သောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ၁၂:၄၆

ဘုရား၏အခွင့်တန်ခိုးအာဏာ (၃၈-၃၉, ၁၇:၂, ၂၄) နှင့် လူ၏ လွတ်လပ်စွာရွေးချယ်မှုအကြား နက်နဲမှုပင်ဖြစ်သည်။ နှစ်ဘက်လုံး မှန်ကန်ပါသည်။ သီဩလော်ဂျီဆိုင်ရာ ‘ပဋိညာဉ်’ ကသာ အကောင်းဆုံး ညီညွတ်မှုဖြစ်စေမည် ဖြစ်သည်။

▣ ‘ယုံကြည်သောသူရှိသမျှတို့သည်’ ကယ်တင်ခြင်းဟူသည် အခြေခံအားဖြင့် တဦးချင်းတော်စပ်မှုဖြစ်ပြီး အမိန့်စီရင်ချက် တခု၊ သီဩလော်ဂျီအယူအဆတခု၊ သီလစောင့်သော အသက်ရှင်မှုအားဖြင့်လုံးဝမဟုတ်ပါ(၃:၁၆, ၁၁:၂၅-၂၆)။ တဦးတယောက်၏ ယုံကြည်ခြင်း အရာကသာ လေးနက်သည့်အရာဖြစ်တော့သည်။ ခက်ခဲပြင်းထန်သည့် လုပ်ဆောင်မှုအားဖြင့်မဟုတ်ပါ။ အထူးဆွေးနွေးရန်ခေါင်းစဉ် ၂:၂၃ ကိုရှု။

ဘုရားသခင် အခွင့်တန်ခိုးဖြင့် ရွေးကောက်ခြင်း (၃၇, ၃၉, ၄၄, ၆၅) နှင့် လူ၏ယုံကြည်တုန့်ပြန်ခြင်း (၃၇, ၄၀) တို့၌ အလေးထားမှုတွင် ချိန်ခွင်လျှာညှိတတ်ရန်လိုအပ်ပါသည်။ သမ္မာတရားဆိုင်ရာ ဤ လွန်ဆွဲမှုသည် ရှိနေသည်သာဖြစ်သည်။ ဘုရား၏ ရွေးကောက်ခြင်းနှင့် လူ၏ရွေးချယ်မှုသည် သမ္မာတရားနှင့်ဆိုင်သော ပဋိညာဉ်အသွင်နှစ်ခုဖြစ်တော့သည်။

▣ ‘ထာဝရအသက်ကို ရစေခြင်းငှါ’ Present Active Subjunctive ဖြစ်၍ လူ၏တုန့်ပြန်မှုကန် လိုအပ်ပါသည် (၁ယောဗီးဒု ၁၁)။ အငယ်ငှာ၌ တဦးချင်းနှင့်သက်ဆိုင်မှုကို တွေ့ရစဉ် အငယ်ငှာ၌ မူပူးတွဲလုပ်ဆောင် ကိုတွေ့ရသည်ကိုလည်း မှတ်သားဘွယ်ဖြစ်သည်။ ကယ်တင်ခြင်းနှင့်စပ်ဆိုင်၍ နက်နဲစွာ ဆင်ခြင်ရမည့် အချက်ဖြစ်သည်။

ကျမ်းချက် ၆:၄၁-၅၁ ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျှက် ဆိုကြ၏။ ယေရှုကလည်း ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ အနာဂါတ္တိကျမ်းစာ၌လာသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူ မှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။ ထိုသို့ငါဆိုသော် ဘုရားသခင်အထံတော်က ကြွလာသောသူမှတစ်ပါး တစ်တယောက်သောသူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟုမဆိုလို။ ကြွလာသောသူမူကား ခမည်းတော်ကိုမြင်ခဲ့ပြီ။ ငါအမှန်အကန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်အသက်မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် တော၌ မနွှဲကိုစားလျက် သေရကြ၏။ ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။ ငါသည် ကောင်းကင် မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူမည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။

၆:၄၁ “ယုဒလူတို့က .. ကဲ့ရဲ့ပြစ်တင်လျှက်ဆိုကြ၏” Imperfect Tense ဖြစ်ရာ စတင်ပြီးတွားပြစ်တင်၊ သို့မဟုတ် အဖန်တလဲလဲ ပြီးတွားပြစ်တင်ခြင်းကို နားလည်စေသည်။ တောထဲ၌ လှည့်လည်စဉ်ကာလ (ထွက်မြောက်ရာနှင့်တောလည်ရာ) ကို တဖန်ထင်

ဟပ်ပေါ်လွင်စေသည်။ ထိုနေ့ရက်ကာလ၌ ထာဝရဘုရား၏ ကိုယ်စားဖြစ်သည်သာမက စားဘို့သောက်ဘို့ ထောက်ပံ့လျှက်ရှိသည် ကြားမှ မောရှေကိုလည်း ထူးဆန်းလှလှတို့ ဆန့်ကျင်ငြင်းဆန်ခဲ့ကြသည်။

၆:၄၂ အကယ်စင်စစ် ယေရှု၏ မိမိကိုယ်ကို ညွှန်းဆိုမှုကို ယုဒလူတို့ သဘောပေါက်ကြကြောင်းထင်ရှားသည်။ ရှေ့မဆွကတည်ရှိခြင်း နှင့် ဘုရားဇာတိဖြစ်ခြင်းကို ယုဒအသုံးအနှုံးကို သုံး၍ ရှင်းရှင်းလင်းလင်းဘော်ပြသည်ဖြစ်ရာ ဂါလိလဲနယ်သား လက်သမားတဦးထံမှ ကြားရသော ထိုစကားကို အလွန်တုန်လှုပ်ကြသည်။ ယေရှုက ထိုဘော်ပြချက်ကို အခိုင်အမာပြောဆိုပြီးနောက်တွင် -

၁။ နှုတ်ကပတ်တော်နှင့် လုပ်ဆောင်မှုအားဖြင့် ထာဝရ အသက်ကို ဆောင်ကျဉ်းပေးသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏ သားတော်၊ သို့တည်းမဟုတ်

၂။ လိမ်လည်ရန်ကြိုတင် အကွက်ချစီစဉ်သူ၊ သို့တည်းမဟုတ်

၃။ စိတ်မန့်သူ ဟု မြင်လာ ကြတော့သည်။ (Josh Mc Dowell ၏ *Evidence That Demands a Verdict* မှ ကောက်နှုတ် ချက်)

ယေရှု၏ စုံလင်သော သမ္မာတရားသည် ယနေ့ခရစ်ယာန်ယုံကြည်မှု၏ ဖြစ်တည်လာရာဖြစ်ပေသည်။

၆:၄၃ “ငါ့ကို အချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်” ရှိနှင့်ဖြစ်နိုင်ပြီးသော လုပ်ဆောင်ချက်တစ်ခုကို ရပ်တန့်ရန်သုံးလေ့ရှိသည့် Present Imperative နှင့် Negative particle ဖြစ်သည်။

၆:၄၄ ‘ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်’ ဘုရားသခင် သည်သာ အစပြု လုပ်ဆောင်မြဲဖြစ်သည်(အငယ်၆၅ နှင့် ၁၅:၁၆)။ ခပ်သိမ်းသော ဝိညာဉ်ရေးရာဆုံးဖြတ်ချက်ဟူသမျှသည် ဝိညာဉ် တော်၏ သွေးဆောင်မှု ရလဒ်သာ ဖြစ်၍ လူသားတို့၏ဘာသာတရားကိုင်းရှိုင်းမှု ကြောင့်မဟုတ်ပါ။ (ဟောရှာယ၅၅:၆) ဘုရားသခင်၏ အခွင့်တန်ခိုးအာဏာ နှင့် လူ၏တုန်ပြန်မှုသည် ဘုရားသခင်၏အလိုတော်နှင့် ကရုဏာတော်အားဖြင့် အတူတကွ ယှဉ်တွဲလျက်ရှိသည်။ ပဋိညာဉ်ဆိုင်ရာ ဓမ္မဟောင်းခံယူချက်လည်းဖြစ်သည်။

ဤနေရာမှ “ခမည်းတော်၏သွေးဆောင်ခြင်း” နှင့် ၁၂:၃၂ မှ “လူအပေါင်းတို့ကို ငါ့ထံသို့ငါ့ဆွဲမည်” နှစ်ချက်မှာ ညီညွတ်မှုရှိ သည်။ ဤ ‘ဆွဲခေါ်ခြင်း’ အရာသည် ဓမ္မဟောင်းမှ ထာဝရဘုရား၏စကားတော်ကို တုန်ပြန်မှုမရှိသော လူမျိုးတော်၏ပုံစံနှင့် ဆန့်ကျင် ဘက်ဖြစ်သည်(ဥပမာ ဟောရှာယ ၆:၉-၁၃, ၂၉:၁၃, ယေရမိ)။ ယခုမူကား ပရောဖက်များမှ တဆင့်မဟုတ်တော့ဘဲ သားတော်အားဖြင့် လူသားမျိုးနွယ်ထံ ထာဝရဘုရား၏ ပြောဆိုသောစကားဖြစ်ပေသည်(ဟောဗြဲ၁-၃)။ အထူးဆွေးနွေးချက်ခေါင်းစဉ် Apostellō ၅:၂၄ ကိုရှု။

၆:၄၅ ‘အနာဂါတ္တိကျမ်းစာ၌လာသည်ကား’ ဟောရှာယ ၅၄:၁၃ သို့မဟုတ် ယေရမိ၃၁:၃၄ မှဘော်ပြရာ အတွင်းအရာ နှင့်ဆိုင်သော (နှလုံးသားအသစ်၊ စိတ်သဘောအသစ်) ပဋိညာဉ်တရားသစ်၏ အသွင်အပြင် ကို ကိုးကားခြင်းဖြစ်သည်။

▣ ‘ခမည်းတော်ထံ၌ နားထောင်၍ နည်းခံသောသူ မှန်သမျှတို့သည် ငါ့ထံသို့လာကြ၏’ ယေရှုခရစ်ကို ငြင်းပယ်ပြီးဘုရား သခင်ကို သိမြင်ရန် အလျှင်းမဖြစ်နိုင်သည်ကို ရည်ညွှန်းသည် (၁ယော၅:၁-၂)။

၆:၄၆ ‘တစ်စုံတယောက်သောသူသည် ခမည်းတော်ကို မြင်ခဲ့ပြီဟု မဆိုလို’ ယေရှုခရစ်တော်အားဖြင့်သာ ဘုရားသခင်ကို နားလည် နိုင်၊ သိနိုင်ကြောင်း ကိုယ်တော်၏ အတည်ပြုချက်ဖြစ်သည်(ယော၁:၁၈, ၁၄:၆,၉)။ မောရှေပင်လျှင် ထာဝရဘုရား၏အဖြစ်တော်အမှန် ကို မှန်ကန်စွာ မြင်နိုင်ခဲ့သည်မဟုတ်ပါ(၅:၃၂)။

၆:၄၇ ယေရှုခရစ်တော်က လူသားအားလုံးကို အမဲကမ်းလှမ်းလျက်ရှိသော ကယ်တင်ခြင်းကို ဤကျမ်းပိုဒ်က အတိုချုံ့၍ဘော်ပြသည်။ (“ယုံကြည်သောသူ” Present Active Participle ၊ “ထာဝရအသက်” ၅၁,၅၈, ၃:၁၅,၁၆,၃၆, ၅:၂၄, ၁၁:၂၆, ၂၀:၃၁) ယေရှုသည် ဘုရားသခင်၏တပါးတည်းသော ထင်ရှားဘော်ပြရာ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရန်တစ်ခုတည်းသောတံခါး (ဝမ်းမြောက်ဘွယ် သတင်း၌ အခြားနည်းလမ်းမပါဝင်မှု၊ ၁၀:၁-၆, ၇-၉, ၁၄:၆) ဖြစ်၍ အာဒံမှဆင်းသက်သော လူသားအားလုံးအတွက်ဖြစ်သည် (ဝမ်း မြောက်ဘွယ်သတင်းပြည့်စုံခြင်း၌ အားလုံးပါဝင်နိုင်မှု၊ ၁:၄,၇,၁၂, ၃:၁၆, ကမ္ဘာဦးဦး၃:၁၅, ၁၂:၃)။

၆:၅၀ အခဏ်းငယ် ၃၁-၃၅ ကဲ့သို့သော ဤကျမ်းပိုဒ်၌ မှန်၏အနက်အဓိပ္ပာယ်ဖြစ်သော၊ ခန္ဓာနှင့်ဆိုင်သော မှန်(မန္တ) နှင့်ကောင်းကင် မှန် (ယေရှု) ကို နားလည်စေသည်။ ယခင်ပေးခဲ့သော မှန်သည် ခန္ဓာအဆာအမ္မတ် ပြေစေသည်မှန်သော်လည်း အဖန်တလဲလဲ လိုအပ် ၍ အဆုံး၌ သေခြင်းသို့ အဆုံးသတ်ရ၏။ ယခုပေးနေသော မှန်မှာ ထာဝရအသက်အတွက်ဖြစ်သောကြောင့် လက်ခံခြင်း၊ ကြီးထွား ခြင်းဖြင့် ထာဝရကာလ ဝိညာဉ်သေဆုံးမှု (အပြစ်နှင့်မိမိကိုယ်ကို ဗဟိုပြုခြင်းကြောင့် ဘုရားနှင့်နက်နဲသောမိတ်သဟာယ၌ ပျက်ဆီးကွဲ ကွာရမှု) ကို အဆုံးသတ်လေသည်။

၆:၅၁ “ငါသည်ကောင်းကင်မှ ဆင်းသက်သောအသက်မုန့်ဖြစ်၏” ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အထူးဘော်ပြချက်ဖြစ်သည့် “ငါသည်” ကဏ္ဍမှ တစ်ခုဖြစ်သည်(၆:၃၅,၄၈,၅၁)။ ကိုယ်တော်၏ ဘုရားဇာတိဖြစ်ခြင်းအရာကို အာရုံစိုက်လာစေရန် သခင်ယေရှု သုံးနှုံးသည့် နည်းလမ်းဖြစ်သည်။ ကယ်တင်ခြင်းဟူသည် ထင်ရှားဘော်ပြခြင်းကဲ့သို့ပင် ပုဂ္ဂိုလ်တပါး၏ဖြစ်ခြင်းကို အဆုံးစွန်သိမြင်ခြင်းသာ ဖြစ်တော့သည်။

☐ “လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏” လူသားများအတွက် ပခါနကျသော လိုအပ်ချက်သည် ခန္ဓာအစာမဟုတ်၊ ယေရှုကိုယ်တော်တိုင်ဖြစ်ကြောင်း အထူးပြုသည့်တင်စားဘော်ပြချက်ဖြစ်သည်။ ဝ:၁၄ နှင့် ဆက်နွယ်လျက်ရှိသော စကားစုဖြစ်ကြောင်း ထင်ရှားသည်။

ကျမ်းချက် ၆:၅၂-၅၉ ထိုအခါယုဒလူတို့က ဤသူသည် မိမိအသားကိုငါတို့စားစရာဘို့ အဘယ်သို့ပေးနိုင်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။ ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ ဤမုန့်ကား ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္တကိုစားလျက် သေရသကဲ့သို့မဟုတ်၊ ဤမုန့်ကိုစားသော သူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု ကပေရနောင်မြို့မှာ တရားစရပ်၌ သြဝါဒပေးစဉ်တွင် မိန့်တော်မူ၏။

- ၆:၅၁ NASB - ‘ငြင်းခုံကြ၏’
- NKJV - ‘ခိုက်ရန်ဖြစ်ကြ၏’
- NRSV - ‘စကားနိုင်လှကြ၏’
- TEV - ‘စိတ်ဆိုးမာန်ဆိုးငြင်းခုံကြ၏’
- NJB - ‘ငြင်းခုံလျက်နေကြ၏’

Imperfect Tense ဟူသည် တစ်ခုတစ်ခု အစပြုလာခြင်း၊ သို့မဟုတ် အတိတ်မှစ၍တစ်ခုတစ်ခု ဆက်လက်လုပ်ဆောင် ဖြစ်ပျက်ခြင်းကို ဆိုလိုသည်။ ခိုက်ရန်ဖြစ်ပွားခြင်းအတွက် ပြင်းထန်သောဂရိအသုံးအနှုံး (တမန်တော်၇:၂၆, ၂၀:၂၂-၂၄, တီတု၃:၉) ဖြစ်၍ တင်စားချက် ကို ၂ကော၇:၅ နှင့် ယာကုပ်၄:၁-၂ ၌အသုံးပြုထားသည်။

☐ “ဤသူသည် မိမိအသားကို ငါတို့စားစရာဘို့ အဘယ်သို့ပေးနိုင်သနည်း” ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယေရှု၏ တင်စားပြောဆိုသုံးနှုံးမှုကို ဖြစ်မြဲဖြစ်စဉ်အတိုင်း အလျှင်းနားမလည်နိုင်ကြချေ။ (၁) နိကောဒင် ၃:၄ (၂) ရှမာရိအမျိုးသမီး ၄:၁၁ (၃) ယုဒလူအုပ်ကြီး ၆:၅၂ နှင့် (၄) တပည့်တော်များ ၁၁:၁၁။

၆:၅၃-၅၇ အခင်းငယ် ၅၃နှင့်၅၄ ရှိစကားလုံးအသုံးအနှုံးတို့မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။ အခင်းငယ်၅၃ ရှိ ‘စားခြင်း’ နှင့် ‘သောက်ခြင်း’ တို့မှာ Aorist Active Subjunctives ဖြစ်ရာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုဖြင့် အစပြုလုပ်ဆောင်ချက် အဖြစ်နားလည်ရ သည်။ အခင်းငယ်၅၄ မှ “စားခြင်း” နှင့် “သောက်ခြင်း” တို့မှာ Present Active Participles ဖြစ်ရာ ဆက်လက်၍ ဖြစ်တည်လုပ် ဆောင်ချက်အဖြစ် အထူးရည်ညွှန်းသည်(၅၆,၅၇,၅၈)။ ဤ အတည်ပြုချက်သည် ယေရှုကို အစပြုတုန့်ပြန်လက်ခံဘို့ရန်နှင့် ဆက် လက်၍တုန့်ပြန်ခြင်းရှိနေဘို့ရန် ဘော်ပြဟန်ရှိသည်။ ဤ နှုတ်ထွက်စကားကို ယုဒလူတို့က တည့်တည့်အဓိပ္ပာယ် ယူသောအခါ ထိတ် လန့်ဘွယ် သွေးသောက်သုံးမှုအဖြစ်မြင်လေသည်(ဝတ်ပြုရာ၇:၁၀-၁၄)။ သခင်ယေရှု၏ ရှင်းလင်းသော ဤသွယ်ဝိုက်သုံးနှုံးချက်ဖြစ် သည့် တောထဲမှ မန္တမုန့် (၅၈) ကို တိုက်ရိုက်အနက်ဖွင့်ခြင်းနှင့် စပ်ဆိုင်သောအချို့ပွဲတော်မင်္ဂလာတို့သည် သမိုင်းကြောင်းတလျှောက် ပြောင်းလဲစီမံထုံးဖွဲ့ခဲ့ခြင်းနှင့် အသင်းတော်လုပ်ထုံး အတွက် ရည်ရွယ်ချက်များဖြစ်လာသည်။

၆:၅၄ “အသား ... အသွေး” ယုဒလူမျိုးတို့၏ တင်စားသုံးနှုံးသော နည်းလမ်းဖြစ်သည်အတိုင်း “နလုံးသား” အသုံးအနှုံးကဲ့သို့ လူတကိုယ်လုံးကို ရည်ညွှန်းသည်။

၆:၅၅ “စားစရာကောင်း၏ ... သောက်စရာကောင်း၏” ယောဟန်အသုံးပြုသော သမ္မာတရားအသုံးအနှုံး၏ အသွင်တရဖြစ်သည်။ (truefood ... true drink / Truth) အခြား ဓမ္မသစ်ကျမ်းရေးသူများထက် ယောဟန်၏ရေးသားမှုများစွာနောက်ကျရကား ပျံ့နှံ့ဖြစ်ပေါ်လာသော အယူလွဲမှုများ (ဗတ္တိဇံဆရာယောဟန်အား လိုသည်ထက်ပို၍ ကြည့်ညိုအထွတ်အမြတ်ထားမှု၊ မင်္ဂလာဝတ်လုပ်ထုံးများအပေါ် အလွန်အယူသည်းလာမှု၊ Gnostism ကဲ့သို့ လူ့ဥာဏ်ပညာ၊ အတွေးအခေါ်အထူးပြုလာမှု) ကို ယောဟန်မြင်တွေ့ဖြတ်သန်းခဲ့ရသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ယောဟန်၏ အရေးအသားမှ “သမ္မာတရား” (ခံယူချက်)

ရှင်ယောဟန်က ဟေဗြဲဘာသာစကားနောက်ခံနှင့် ဂရိဘာသာစကား နောက်ခံဖြစ်သည့် alētheia “သမ္မာတရား” ကို ပေါင်းစပ်၍ logos ၌ သုံးနှုံးသကဲ့သို့ အသုံးပြုထားသည်(၁:၁-၁၄)။ ဟေဗြဲဘာသာစကား၌ emeth (BDB 53) သည် မှန်ကန်ခြင်း သို့မဟုတ် ယုံကြည်စိတ်ချထိုက်ခြင်း (Septuaint ၌ pisteuō နှင့် မကြာခဏတွဲဘက်အသုံးပြုသည်) ၏ သင်္ကေတဖြစ်သည်။ ဂရိဘာသာ စကား၌မူ Plato ၏အဆိုဖြစ်သော အမှန်ရှိနေသောအရာနှင့် ရှိသယောင်လှည့်စားသောအရာ၊ ကောင်းကင်နှင့်မြေကြီးအသုံးအနှုံး၌ ပေါင်းစပ်အသုံးပြုသည်ကို တွေ့ရသည်။ ဤအချက်၌ ယောဟန်၏နှစ်မျိုးရည်ညွှန်းချက်နှင့် အံဝင်ဝင်ကျဖြစ်နေသည်။ ဘုရားသခင်က မိမိကိုယ်တိုင် ထင်ရှားဘော်ပြရာ၌ သားတော်အားဖြင့်ဘော်ပြသည်။ (alētheia ၏ ဝေါဟာရ ဇစ်မြစ်မှာ ဖွင့်ပြခြင်း၊ သို့ဝှက်မှုမရှိခြင်း၊ ထင်ရှားစွာဘော်ပြခြင်း ဖြစ်သည်။) အောက်ပါအတိုင်း ဘော်ပြချက်များအားတွေ့ရသည်။

၁။ ‘နာမ်’ alethēia ၊ သမ္မာတရား၊ (သမ္မာတရား)

- က။ ယေရှုသည် ကျေးဇူးတော် နှင့် ၎င်း၊ သစ္စာတော်နှင့်၎င်းပြည့်စုံခြင်း၊ (၁:၁၄,၁၇ ဓမ္မဟောင်းပဋိညာဉ်အသုံးအနှုံး)
- ခ။ ယေရှုသည် ဗတ္တိဇံ ဆရာယောဟန်၏ သက်သေ၌ ဗဟိုချက်ဖြစ်ခြင်း၊ (၁:၃၂-၃၄, ၁၈:၃၇ နောက်ဆုံးသော ဓမ္မဟောင်းပရောဖက်)

ဂ။ ယေရှုသည် သမ္မာတရားကို ပြောဆိုခြင်း (၈:၄၀,၄၄,၄၅,၄၆, ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပြမှု)

ဃ။ ယေရှုသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်ခြင်း (၁၄:၆)

င။ ယေရှုက သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်း (၁၇:၁၇)

စ။ ယေရှုသည် သမ္မာတရားဖြစ်ခြင်း၊ (Logos, ၁:၁-၃) (၁၇:၁၇)

၂။ ‘နာမဝိသေသန’ alēthēs၊ မှန်သော၊ ယုံကြည်စိတ်ချထိုက်သော

- က။ ယေရှု၏သက်သေ၊ (၅:၃၁-၃၂, ၇:၁၈, ၈:၁၃-၁၄)
- ခ။ ယေရှု၏စီရင်ခြင်း၊ (၈:၁၆)

၃။ ‘နာမဝိသေသန’ alēthinus, စစ်မှန်သော

- က။ ယေရှုသည်မှန်သောအလင်း၊ (၁:၉)
- ခ။ ယေရှုသည်မှန်သောမှန်၊ (၆:၃၂)
- ဂ။ ယေရှုသည်မှန်သောစပျစ်နွယ်ပင်၊ (၁၅:၁)
- ဃ။ ယေရှုသည်မှန်သောသက်သေ၊ (၁၉:၃၅)

၄။ ‘ကြိယာဝိသေသန’ alēthōs, မှန်ကန်စွာ

- က။ ယေရှုသည် ဤလောက၏ကယ်တင်ရှင်ဖြစ်ကြောင်း ရှုမာရိတို့၏သက်သေ၊ (၄:၄၂)
- ခ။ ယေရှုသည် မောရှေခေတ် မန္တမုန်နှင့် မတူကွဲပြားစွာ စစ်မှန်သည့်စားစရာသောက်စရာဖြစ်ခြင်း (၆:၅၅)

သမ္မာတရားနှင့် ၎င်းမှဆင်းသက်သော အသုံးအနှုံးများက ယေရှုနှင့်စပ်ဆိုင်သော အခြားသက်သေခံချက်များကိုလည်း ဘော်ပြသည်။ alēthēs

- က။ ဗတ္တိဇံဆရာယောဟန်၏ သက်သေမှန်ကန်ခြင်း၊ (၁၀:၄၁)
- ခ။ ရှင်ယောဟန် (ကျမ်းရေးသူ) ၏သက်သေမှန်ကန်ခြင်း (၁၉:၃၅, ၂၁:၂၄)
- ဂ။ ယေရှုအား မှန်သောပရောဖက်အဖြစ်မြင်ခြင်း၊ (၆:၁၄, ၇:၄၀)

(ဓမ္မဟောင်းနှင့် ဓမ္မသစ်မှ သမ္မာတရားနှင့်စပ်ဆိုင်၍ သာ၍ကျယ်ပျံ့သော ဆွေးနွေးချက်ကို George E.Ladd ၏ A Theology of New Testament, pp – 263 – 269 တွင်ရှု။)

၆:၅၆ “... ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏” အလားတူဘော်ပြချက်ကို ယော၁၅:၄-၇, ၁ယော၂:၆,၂၇,၂၈, ၃:၆:၂၄, တို့၌ ဘော်ပြထားသည်။ အထူးဆွေးနွေးချက်ခေါင်းစဉ် “တည်ခြင်း” ၈:၃၁ ကိုရှု။ ဤအချက်က သန့်ရှင်းသူတို့၏ မရွေ့လျော့ခြင်းကို အ ထူးပြုသော ဓမ္မသစ်အသုံးအနှုံးဖြစ်သည် (ဂလာတိ၆:၉, ဗျာဒိတ်၂:၇,၁၁,၁၇,၂၆, ၃:၅,၁၂,၂၁, အထူးဆွေးနွေးချက်ခေါင်းစဉ် ၈:၃၁ ကိုရှု)။ စစ်မှန်သောတုန့်ပြန်ခြင်းဟူသည် အမြဲမပြတ်သောတုန့်ပြန်ခြင်းဖြင့် အခိုင်အမာဖြစ်စေသည်။ ယုံကြည်ခြင်းဟူသည်မှာလည်း အစပြုခြင်း သက်သက်မဟုတ်ဘဲ အဆုံးတိုင်ယုံကြည်တို့ဖြစ်သည်(ဟေဗြဲ ၁၁)။ Jonathan Edward ဆိုသူက “ရွေးကောက်ခံရ ကြောင်း ထင်ရှားသောသက်သေသည် အဆုံးတိုင် ကိုင်ဆွဲထားခြင်းဖြစ်သည်” ဟုဆိုသည်။ W.T.Conner ကလည်း လူတယောက်ကို ကယ်တင်ခြင်းအလိုငှါ ရွေးကောက်ခြင်းဟူသည် ထာဝရဘုရား၏ ထာဝရကာလမှသည် ထာဝရကာလတိုင် မဟာအကြံအစည်တော် ဖြစ်သည်။ ထိုအကြံအစည်တော်သည် ယုံကြည်ခြင်းအပေါ် အခြေပြုသည်ဖြစ်သောကြောင့် “ယုံကြည်ခြင်း” ဟူသည် သီးသီးသန့်သန့် ဖြစ်ခြင်းနှင့် အောင်မြင်ခြင်းပင်ဖြစ်တော့သည် ဟုဆိုသည်။

၆:၅၇ “အသက်ရှင်တော်မူသော ခမည်းတော်” သီးသန့်စကားစု မျိုးဖြစ်သော်လည်း သမ္မာကျမ်းစာ၌ မကြာခဏ အသုံးပြုသည်။ ဘုရားသခင်အတွက် ဤအသုံးအနှုံး၏မူရင်းကို အနက်ဖွင့်ခြင်း၌ အောက်ပါအတိုင်း တွေ့ရသည်။

၁။ ပဋိညာဉ် ပြုသော ဘုရား၏ အခြေခံကျသောအမည်၊ (ထွက်မြောက်ရာ၃:၁၂, ၁၄-၁၆, ၆:၂-၃, အထူးဆွေးနွေးချက်ခေါင်း စဉ် ၆:၂၀ကိုရှု)

၂။ ဘုရား၏တိုင်တည်ခြင်း၊ “ငါအသက်ရှင်သည်အတိုင်း” သို့မဟုတ် “ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း” (တောလည်ရာ၁၄:၂၁,၂၈, ဟေရှာယ၄၉:၁၈, ယေရမိ၄:၂)

၃။ ဘုရားသခင်ကို ဘော်ပြခြင်း၌ (ဆာလံ၄၂:၂, ၈၄:၂, ယောရှု၃:၁၀, ယေရမိ၁၀:၁၀, ဒံယေ၆:၂၀,၂၆, ဟောရှေး၁၀, မသံ ၁၆:၁၆, ၂၆:၆၃, တမန်တော်၁၄:၁၅, ရောမ၉:၂၆, ၂ကော၃:၃, ၆:၁၆, ၁သက်၁:၉, ၁တိ၃:၁၅, ၄:၁၉, ဟေဗြဲ၃:၁၂, ၉:၁၄, ၁၀:၂၁, ၁၂:၂၂, ဗျာဒိတ်၇:၂)

၄။ ယော၅:၂၆ ဘော်ပြချက်အရ ဘုရားသခင်သည် အသက်ရှင်တော်မူ၍ ထိုအသက်ကို သားတော်အားပေးပြီး ၅:၂၁တွင် ခမည်းတော်က သားတော်ကိုပြုတော်မူသကဲ့သို့ သေလွန်သောသူတို့ကို ထမြောက်စေသည်။

၆:၅၈ ဤအချက်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကိုလည်းကောင်း၊ မောရှေနှင့်ယေရှုကိုလည်းကောင်း နှိုင်းယှဉ်ဘော်ပြချက်ဖြစ်သည် (ဟေဗြဲဩဝါဒစာ အခဏ်းကြီး ၃-၄ ကိုရှု)။

▣ **“သင်တို့ဘိုးဘေးများသည် ... သေရသကဲ့သို့”** ဤအချက်၌လည်း ကယ်တင်ခြင်းကို လူမျိုးတော်ဖြစ်ခြင်းအားဖြင့် လည်းကောင်း (၈:၃၃-၃၉) မောရှေ၏ပညတ်တရား (Torah) အားဖြင့်လည်းကောင်း မရရှိနိုင်ကြောင်း သိသြလော်ဂျီဆိုင်ရာ အချက်အလက် ပင်ဖြစ်သည်။

▣ **“အစဉ်မပြတ်”** အောက်ပါနောက်ဆက်တွဲ အထူးဆွေးနွေးချက် ခေါင်းစဉ်ကို ရှု။

“အထူးဆွေးနွေးချက်ခေါင်းစဉ်” – “အစဉ်မပြတ်” (OLAM)

□ဟေဗြဲအသုံးအနှုံး olam, 𐤀𐤋𐤌 (BDB 761) ၏ မူရင်းဝေါဟာရ ဇစ်မြစ်ကို အတိအကျမသိနိုင်ပေ (NIDOTTE Vol.3, p.345)။ အဓိပ္ပါယ်အထွေထွေ၌ အသုံးပြုရာ သာမန်အားဖြင့် ကျမ်းပိုဒ်ဖော်ကြည့်၍သာ ဆုံးဖြတ်နိုင်သည်။ အောက်ဖော်ပြချက်များမှာ ဥပမာ အချို့သာဖြစ်သည်။

၁။ ရှေးကျသောအရာများ၊

က။ လူများ၊ ကမ္ဘာဦးဖိုး၄, ၁ရာ၂၇း၈, ယေရမိ၅း၁၅, ၂၈း၈

ခ။ နေရာများ၊ ဟေရှာယ၅၈း၁၂, ၆း၄

ဂ။ ဘုရား၊ ဆာလံ၉၃း၂, သုထွံး၃၂, ဟေရှာယ၆၃း၁၆

ဃ။ ပစ္စည်းများ၊ ကမ္ဘာဦး၄၉း၂၆, ယောဘ၂၂း၁၅, ဆာလံ၂၄း၇-၉, ဟေရှာယ၄၆း၉

င။ အချိန်၊ တရားဟော၃၂း၇, ဟေရှာယ၅၁း၉, ၆၃း၉,၁၁

၂။ အနာဂါတ်အချိန်၊

က။ တစ်တိုင်း၏ဘဝအသက်တာ၊ ထွက်မြောက်ရာ၂း၆, တရားဟောရာ၁၅း၁၇, ၁ရာ၁း၂၂, ၂၇း၁၂

ခ။ ရှင်ဘုရင်အတွက် အတိဿယဝုထွံအလင်္ကာ၊ ၃ရာ၁း၃၁, ဆာလံ၆း၁၇, နေဟမိ၂း၃

ဂ။ ဆက်လက်၍ တည်ရှိဆဲအရာများ၊

(၁) ကမ္ဘာမြေ၊ ဆာလံ၇၈း၆၉, ၁၀၄း၅, ဒေသနာ၁း၄

(၂) ကောင်းကင်အရာများ၊ ဆာလံ၁၄၈း၆

ဃ။ ဘုရားသခင်၏တည်ရှိခြင်း၊

(၁) ကမ္ဘာဦး၂း၃၃

(၂) ထွက်မြောက်ရာ၁၅း၁၈

(၃) တရားဟောရာ၃၂း၄၀

(၄) ဆာလံ၉၃း၂

(၅) ဟေရှာယ၄၀း၂၈

(၆) ယေရမိ၁၀း၁၀

(၇) ဒံယေလာ၂း၇

င။ ပဋိညာဉ်၊

(၁) ကမ္ဘာဦး၉း၁၂,၁၆, ၁၇း၇,၁၃,၁၉

(၂) ထွက်မြောက်ရာ၃၁း၁၆

(၃) ဝတ်ပြုရာ၂၄း၈

(၄) တောလည်ရာ၁၈း၁၉

(၅) ၂ရာ၂၃း၅

(၆) ဆာလံ၁၀၅း၁၀

(၇) ဟေရှာယ၂၄း၅, ၅၅း၃, ၆း၈

(၈) ယေရမိ၃၂း၄၀, ၅၀း၅

စ။ ဒါဝိဒ်နှင့်အထူးပဋိညာဉ်၊

(၁) ၂ရာ၇း၁၃,၁၆,၂၅,၂၉, ၂၂း၅၁, ၂၃း၅

(၂) ၃ရာ၂း၃၃,၄၅, ၉း၅

(၃) ၂ရာချုပ်၁၃း၅

(၄) ဆာလံ၁၈း၅၀, ၈၉း၄,၂၈,၃၆,၃၇

(၅) ဟေရှာယ၉း၇, ၁၆း၅, ၃၇း၃၅, ၅၅း၃

ဆ။ ထာဝရဘုရား၏ မေရှိယ။

- (၁) ဆာလံ၄၅:၂, ၇၂:၁၇, ၈၉:၃၅-၃၆, ၁၁၀:၄
- (၂) ဟေရှာယဇ်:၆

ဇ။ ဘုရားသခင်၏ ပညတ်တော်များ။

- (၁) ထွက်မြောက်ရာ၂၉:၂၈, ၃၀:၂၁
- (၂) ဝတ်ပြုရာ၆:၁၈, ၂၂, ၇:၃၄, ၁၀:၁၅, ၂၄:၉
- (၃) တောလည်ရာ၁၈:၈, ၁၁, ၁၉
- (၄) ဆာလံ၁၁၉:၈၉, ၁၆၀
- (၅) ဟေရှာယဇ်:၂၁

ဈ။ ဘုရားသခင်၏ ဂတိတော်များ။

- (၁) ၂ရာ၇:၁၃, ၁၆, ၂၅, ၂၂:၅၁
- (၂) ၃ရာဇ်:၅
- (၃) ဆာလံ၁၈:၅၀
- (၄) ဟေရှာယဇ်:၄၀:၈

ည။ အာဗြဟံ၏ မျိုးနွယ်နှင့် ဂတိတော်မြေ။

- (၁) ကမ္ဘာဦး၁၃:၁၅, ၁၇:၁၉, ၄၈:၄
- (၂) ထွက်မြောက်ရာ၃၂:၁၃
- (၃) ၁ရာချုပ်၁၆:၁၇

ဋ။ ပဋိညာဉ်ဆိုင်ရာပွဲတော်များ။

- (၁) ထွက်မြောက်ရာ၁၂:၁၄, ၁၇, ၂၄
- (၂) ဝတ်ပြုရာ၂၃:၁၄, ၂၁, ၄၁
- (၃) တောလည်ရာ၁၀:၈

ဌ။ အနန္တထာဝရ။

- (၁) ၃ရာစး:၁၃
- (၂) ဆာလံ၆၁:၇-၈, ၇၇:၈, ၉၀:၂, ၁၀၃:၁၇, ၁၄၅:၁၃
- (၃) ဟေရှာယဇ်:၂၆:၄, ၄၅:၁၇
- (၄) ဒံယေလဇ်:၂၄

ဍ။ ယုံကြည်သူတို့အစဉ်ပြုရမည့်အရာကို ဆာလံကျမ်းမှတော်ပြုချက်။

- (၁) ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆာလံ၃၀:၁၂, ၇၉:၁၃
- (၂) မျက်မှောက်တော်၌တည်နေခြင်း၊ ဆာလံ၄၁:၂, ၆၁:၄, ၇
- (၃) ကရုဏာတော်ကိုကိုးစားခြင်း၊ ဆာလံ၅၂:၈
- (၄) ဘုရားသခင်အားချီးမွမ်းခြင်း၊ ဆာလံ၅၂:၉
- (၅) ချီးမွမ်းသီဆိုခြင်း၊ ဆာလံ၆၁:၈, ၈၉:၁
- (၆) ကိုယ်တော်၏တရားမျှတမှုကိုကြေငြာခြင်း၊ ဆာလံ၇၅:၉
- (၇) နာမတော်ကိုချီးမြှောက်ခြင်း၊ ဆာလံ၈၆:၁၂, ၁၄၅:၂
- (၈) နာမတော်အားကောင်းကြီးပေးခြင်း၊ ဆာလံ၁၄၅:၁

၃။ အရှေ့ကာလနှင့်အနောက်ကာလ (ထာဝရကာလမှသည် ထာဝရကာလတိုင်)

က။ ဆာလံ၄၁:၁၃ (ဘုရားသခင်အားချီးမွမ်းခြင်း)

ခ။ ဆာလံ၉၀:၂ (ဘုရားသခင်ကိုယ်တော်တိုင်)

ဂ။ ဆာလံ၁၀၃:၁၇ (ဘုရားသခင်၏မေတ္တာ ကရုဏာတော်)

ကျမ်းချက်၏ဦးတည်ရာကသာ ဝေါဟာရအနက်ကို အဆုံးအဖြတ်ဖြစ်စေကြောင်း သတိပြုပါ။ ထာဝရပဋိညာဉ်နှင့် ဂတိတော်တို့၌ ခြွင်း ချက်ပါရှိသည်။ (ယေရမိ၇) ဤ ပုံသေကားချပ် မရှိတတ်သော ဓမ္မဟောင်း အသုံးအနှုံးတိုင်းအား ယနေ့ခေတ်ကာလအမြင်၊ သို့မဟုတ် ဓမ္မသစ် သီသြလော်ဂျီ ဖွင့်ဆိုမှုတစ်ခုဖြင့် ဖတ်ရှုရာ၌ အလွန်သတိထားစရာရှိပါသည်။ ဓမ္မသစ်ကျမ်းစာသည် ဓမ္မဟောင်းဂတိတော်များ၌ အကြီးဝင်မှုရှိပေသည်။

၆:၅၉ သခင်ယေရှုအနေဖြင့် ထိုနေ့ရက်ကာလ၌ ယုဒဘာသာ၌ ကျင့်သုံးလုပ်ဆောင်မှုတို့ရှိခဲ့သည်။ ငယ်ရွယ်စဉ်ကာလ၌ တရားစရပ် တွင် ဆည်းပူးမှုရှိခဲ့ကာ တရားစရပ်၌ ကိုးကွယ်ခြင်းအမှုပြုလျက် တရားစရပ်၌ သြဝါဒပေးခဲ့သည်။ ပညတ်တရား၏ မျှော်လင့်ရာအား လုံးကိုလည်း ပြည့်စုံစေခဲ့သည်။

တရားစရပ်၌ကိုးကွယ်မှုစနစ်မှာ ဗာဗုလုန်တို့လာရောက် သိမ်းပိုက်ချိန်မှ အစပြုခဲ့သည်(BC.605 – 538)။ ယုဒလူတို့က ကိုးကွယ်ခြင်းအမှုအတွက် သီးသန့်နေရာသတ်မှတ်သည်သာမက ယုဒလူမျိုးအနည်းဆုံးဆယ်ဦး စုဝေးရာအရပ်တိုင်း၌ သွန်သင်ခြင်း အမှုကိုပြုလေသည်။ ပြည်တော်ပြန်၍ ဗိမာန်တော် ပြန်လည်တည်ဆောက်သည့်တိုင် အရပ်ရပ်၌ ကိုးကွယ်ရာ တရားစရပ်များ ရှိမြဲရှိလေ သည်။

ဤ အခင်းကြီး ၆မှ ကပေရနောင် တရားစရပ်သို့ သခင်ယေရှုသည် မည်သည့်အချိန်ဝင်ရောက်ကြောင်း မသိရပေ (:၂၄)။

ကျမ်းချက် ၆:၆၀-၆၅ တပည့်တော်အများတို့သည်ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည် နည်း ဟုဆိုကြ၏။ ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ပြစ်တင်သည်ကို ယေရှုသည် အလိုအလျောက် သိတော်မူလျှင် ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။ လူသားသည် အရင်နေရာအရပ်သို့ တဖန်ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။ သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူ အချို့ရှိ၏။ ထို့ကြောင့် ငါ၏ ခမည်းတော်သည် အခွင့်ပေးတော်မူလျှင် အဘယ်သူမျှငါ့ထံသို့ မလာနိုင်ဟု အထက်က ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်အကြောင်းဟူမူကား အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို ၎င်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။

၆:၆၀ ‘တပည့်တော် အများတို့သည်’ တပည့်တော်ဟူသောအသုံးအနှုံး၌ ကျယ်ပျံ့သော အဓိပ္ပါယ်ရှိသည်။ ရှင်ယောဟန်ခရစ်ဝင် ကျမ်း၌ ဤအသုံးအနှုံးနှင့် ‘ယုံကြည်ခြင်း’ အသုံးအနှုံးကို (၁) စစ်မှန်သောနောက်လိုက် (:၆၈) နှင့် (၂) ယာယီနောက်လိုက် နှစ်မျိုးလုံး ၌ သုံးလေ့ရှိသည်(:၆၄, ၈:၃၁-၄၇)။

▣ “ကြားလျှင် ... နားခံနိုင်မည်နည်း” “ကြားသည်” (akouō) စကားလုံးဖြစ်သည်။ ယေရှု၏စကားကို ၎င်းတို့ကြားသော် လည်း အလျှင်းနားမလည်ကြပေ။ ဤအနက်အဓိပ္ပါယ်အတွက် ဂရိအသုံးအနှုံးမှာ ဟေဗြဲစကား shema နှင့် အလားတူဖြစ်သည် (တ ရားဟောရာ၄:၁, ၅:၁, ၆:၃, ၄, ၂၇:၉-၁၀)။

၆:၆၂ ဤအချက်သည် မပြည့်စုံသေးသော First class conditional sentence ဖြစ်ပြီး နိဂုံးအဆုံးသတ်မပါရှိပေ။ ဤရည်ညွှန်းချက် တွင် ၎င်းတို့ပါဝင်ပတ်သက်မှုရှိကြောင်း ၎င်းတို့ပင် ရှုမြင်ရမည်ဖြစ်သည်(တမန်တော် ၁)။ သခင်ယေရှု၏ အသေခံခြင်း၊ ရှင်ပြန်ထ မြောက်ခြင်း၊ အထက်သို့ပြန်လည်တက်ကြွခြင်းနှင့် ဝိညာဉ်တော်ဆင်းကြွလာပြီး နောက်ပိုင်းတွင် ယေရှု၏သြဝါဒနှင့် လုပ်ဆောင်မှုတို့ သည် ၎င်းတို့အတွက် အဓိပ္ပါယ်ရှိလာမည်ဖြစ်သည်။

☐ ‘အရင်နေရာအရပ်သို့ တဖန်ကြွတက်သည်’ ယေရှုသည် ကောင်းကင်အရပ်မှ ဆင်းကြွလာကြောင်း အဆက်မပြတ်ရည် ညွှန်းနေသည့်အချက်ဖြစ်သည်။ ကောင်းကင်အရပ်၌ ခမည်းတော်နှင့်အတူ ရှေ့မဆွကပင်တည်ရှိတော်မူကြောင်းနှင့် ကောင်းကင်ဘုံ အဘနှင့် အလွန်နက်နဲသောမိတ်သဟာယကို နားလည်စေသည် (၁၇:၅,၂၄)။

၆:၆၃ ဤအပိုဒ်သည် အခင်းကြီးဖိ၏ ကျယ်ပျံ့သော ကျမ်းချက်တစ်ခုဖြစ်ရာ ပဋိညာဉ်ဟောင်းနှင့်ပဋိညာဉ်သစ်၊ မောရှေနှင့်ယေရှု အကြား ကွာခြားမှုနှင့် ဆက်နွယ်မှုရှိပါသည်(၅၈, ၂ကော၃:၆)။ ပဋိညာဉ်နှစ်ခု၏ နှိုင်းယှဉ်ချက်ကို ဟေဗြဲဩဝါဒစာ၌ရှု။

☐ “ဝိညာဉ်သာလျှင် အသက်ရှင်စေ၏” ယေရှုနှင့်ဝိညာဉ်တော်၌ သုံးသော အသုံးအနှုံးများထဲမှ တချက်ဖြစ်သည်။

- ၁။ ဝိညာဉ်တော်သည် အသက်ရေထွက်ရာစမ်းရေတွင်း (၇:၃၈-၃၉)
- ၂။ ယေရှုသည် သက်စမ်းရေဖြစ် (၄:၁၀-၁၄)
- ၃။ ဝိညာဉ်တော်သည် သမ္မာတရားဖြစ် (၁၄:၁၇, ၁၅:၂၆, ၁၆:၁၃)
- ၄။ ယေရှုသည် သမ္မာတရားဖြစ် (၁၄:၆)
- ၅။ ဝိညာဉ်တော်သည် ဥပဇ္ဈာယ်ဆရာ (၁၄:၁၆,၂၆, ၁၅:၂၆, ၁၆:၇)
- ၆။ ယေရှုသည် အမှုဆောင်သခင် (၁ယော၂:၁)

အထူးဆွေးနွေးချက် ၁၄:၁၆ ကိုရှု။

ဤ ကျမ်းပိုဒ်မှ “ဝိညာဉ်” (Pneuma) ကို အထူးတော်ပြုချက် နှစ်မျိုးဖြင့် သုံးထားသည်ကိုသတိပြုပါ။

- ၁။ သန့်ရှင်းသောဝိညာဉ်တော် (၁:၃၂,၃၃, ၃:၃၄, ၇:၃၉, ၁၄:၁၇, ၁၅:၂၆, ၁၆:၁၃)
- ၂။ ဝိညာဉ်ရေးရာ (၄:၂၄, ၁၁:၃၃, ၁၃:၂၁)

ယော၃:၅,၆,၈ ၌ မည်သည့်အချက်ကို ဆိုလိုကြောင်း နားလည်ရန်ခက်ခဲသည်။ ယောဟန်၏ ရေးသားဟန်ရှိသည်အတိုင်း နှစ်မျိုးလုံးလည်း ဖြစ်နိုင်စရာ အကြောင်းရှိသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် ဓမ္မသစ်ကျမ်းမှ ‘ဝိညာဉ်’ (PNEUMA)

ဓမ္မသစ်ကျမ်း၌ ‘ဝိညာဉ်’ အတွက် ဂရိအသုံးအနှုံးကို ပုံစံအချို့ဖြင့်တွေ့ရသည်။ အချို့ပုံဆောင်ချက်များနှင့် ဥပမာတို့ကို အောက်ပါအတိုင်းတွေ့ရသည်။

- က။ သုံးပါးတရားများမှ
 - ၁။ ခမည်းတော်ဘုရား (ယော၄:၂၄)
 - ၂။ သားတော်ဘုရား (ရောမ၈:၉-၁၀, ၂ကော၃:၁၇, ဂလာ၄:၆, ၁ပေး၁၁)
 - ၃။ ဝိညာဉ်တော်ဘုရား (မာကု၁:၁၁, မသဲ၃:၁၆, ၁၀:၂၀, ယော၃:၅,၆,၈, ၇:၃၉, ၁၄:၁၇, တမန်တော်၂:၄, ၅:၉, ၈:၂၉,၃၅, ရောမ၁:၄, ၈:၁၁,၁၆, ၁ကော၂:၄,၁၀,၁၁,၁၃,၁၄, ၁၂:၇)
- ခ။ လူသားအသက်တာမှ
 - ၁။ ယေရှု (မာကု၈:၁၂, ယော၁၁:၃၃,၃၈, ၁၃:၂၁)
 - ၂။ လူ (မသဲ၂:၄၃, တမန်တော်၇:၅၉, ၁၇:၁၆, ၂၀:၂၂, ရောမ၁:၉, ၈:၁၆, ၁ကော၂:၁၁, ၅:၃-၅, ၇:၃၄, ၁၅:၄၅, ၁၆:၁၈, ၂ကော၂:၁၃, ၇:၁၃, ဖိလိပိ၄:၂၃, ကောလောသဲ၂:၅)
- ဂ။ ဝိညာဉ်ရေးရာနယ်ပယ်
 - ၁။ ဝိညာဉ်လောက
 - က။ ကောင်းကင်တမန်များ (တမန်တော်၂:၃၈-၉, ဟေဗြဲ၁:၁၄)
 - ခ။ နတ်ဆိုး၊ ဝိညာဉ်ဆိုး (မသဲ၈:၁၆, ၁၀:၁, ၁၂:၄၃,၄၅, တမန်တော်၅:၁၆, ၈:၇, ၁၆:၁၆, ၁၉:၁၂-၂၁, ဇေက်၆:၁၂)
 - ဂ။ တစ္ဆေ သရဲ (လုကာ၂၄:၃၇)
 - ၂။ သိသာ မြင်သာသော ဝိညာဉ်ရေးရာ (မသဲ ၅:၃, ၂၆:၄၁, ယော ၃:၆, ၄:၂၃, တမန်တော် ၁၈:၂၅, ၁၉:၂၁, ရောမ၂:၂၉, ၇:၆, ၈:၄, ၁၂:၁၁, ၁ကော၁၄:၃၇)

၃။ ဝိညာဉ်ရေးရာ အချက်များ (ယောဇဒ်၊ ရောမ၂:၂၉၊ ၈:၂,၅,၉,၁၅၊ ၁၅:၂၇၊ ၁ကောဇဒ်:၁၁၊ ၁၄:၁၂)

၄။ ဝိညာဉ် ဆုကျေးဇူးများ (၁ကော၁၂:၁၊ ၁၄:၁)

၅။ ဝိညာဉ်တော် မှတ်သွင်းခြင်း (မသဲ၂၂:၄၃၊ လုကာ၂:၂၇၊ ဧဖက်၁:၁၇)

၆။ ဝိညာဏ ခန္ဓာ (၁ကော၁၅:၄၄-၄၅)

ဃ။ ထူးခြားသည့် ဝိသေသများ၊

၁။ လောကစိတ်နေသဘောထား၊ (ရောမ၈:၁၅၊ ၁၁:၈၊ တမန်တော်၂:၂)

၂။ လူ့အတွေးအခေါ်ဖြစ်စဉ် (တမန်တော်၆:၁၀၊ ရောမ၈:၆၊ ၁ကော၄:၂)

င။ သဘာဝနိယာမ၊

၁။ လေ (မသဲ၇:၂၅,၂၇၊ ယော၃:၈၊ တမန်တော်၂:၂)

၂။ ဇီဝအသက် (တမန်တော်၁၇:၂၅, ၂သက်၂:၈)

ကျမ်းချက်ဆိုလိုမှုနှင့် အနီးစပ်ဆုံးအနက်ကို ဖွင့်ဆိုခြင်းဖြစ်ကြောင်းထင်ရှားသည်။ အနက်အမျိုးမျိုး ရည်ညွှန်းဖွင့်ဆိုနိုင်ရာ (၁) လောက အရာ (၂) မမြင်နိုင်သည့်နယ်ပယ် (၃) တဦးတယောက်၏ လောကနှင့်စပ်ဆိုင်သည့် အချို့အရာနှင့် ဝိညာဉ်ရေးရာတို့ကို ဘော်ဆောင် သည်။

သုံးပါးတဆူအဝင် ဝိညာဉ်တော်ဘုရား၏ ဤကဏ္ဍသမိုင်းတလျှောက် ထူးခြားစွာလုပ်ဆောင်မှုများအား တွေ့ရသည်။ ဝိညာဉ် တော်ခေတ်ကာလသည် ရောက်လာပြီ ဖြစ်သည်အတိုင်း ကောင်းသောအရာ၊ သန့်ရှင်းသောအရာ၊ မှန်သောအရာ အားလုံးသည် ဝိညာဉ် တော်နှင့်ဆက်နွယ်မှုရှိနေသည်။ ဘုရားသခင်၏နိုင်ငံတော် အကျိုးအလို့ငှါ ဧဝံဂေလိတရား၌ ဝိညာဉ်တော်၏ အတူပါရှိခြင်း၊ ဝိညာဉ် ဆုကျေးဇူး နှင့် လုပ်ဆောင်မှုတို့က အရာကျသည်(ယော၁၄ နှင့် ၁၆)။

ဝိညာဉ်တော်က ခရစ်တော်အတို့ လူတို့၏ စိတ်နှလုံးကို တို့ထိပြင်ဆင်သည်(ယော၁၆:၁၃-၁၄)။

ဝိညာဉ်တော်၏ စီရင်ခြင်း၊ ဖွင့်ပြခြင်း၊ သွေးဆောင်ခြင်း၊ ဗဟိုပေးခြင်းဖြင့် ယုံကြည်သူများအား ရင့်ကျက်ခြင်းသို့ဦးတည်စေသည် (ယော၁၆:၈-၁၁)။

၆:၆၄ မှားယွင်းသော နောက်လိုက်များအား လျှော့ချလိုက်ခြင်းကို ထင်ရှားစွာ တွေ့ရသော်လည်း မှားယွင်းသောနောက်လိုက်တဦးမှာ မ ထင်မရှားရဖြစ်သတည်း(၇၀-၇၁၊ ၁၃:၁၁)။ ဤမျှသော ယုံကြည်ခြင်း အဆင့်ရှိသူများ၏ပါဝင်ပတ်သက်နေမှုမှာလည်း နားမ လည်နိုင်စရာဖြစ်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် ‘ကိုးကွယ်ရာကို စွန့်ပစ်ခြင်း’ (APHISTĒMI)

ဤ ဂရိအသုံးအနှုံး aphistēmi ၌ ကျယ်ပျံ့သော ဝေါဟာရဇစ်မြစ်ရှိသည်။ ကိုးကွယ်ရာစွန့်ပစ်ခြင်း (apostasy) သည် ဤ အသုံးအနှုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး စာရှုသူများကို စုံလင်ပြည့်ဝစွာ နားမလည်စေနိုင်သော ကျမ်းအဆက်အစပ်က သာလျှင် သော့ ချက်ဖြစ်သည်။

ပေါင်းစပ်ထားသည့် အသုံးအနှုံးဖြစ်ရာ နေရာပြပုဒ် “မှ” သို့မဟုတ် “မှအဝေးသို့” (apo) နှင့် ‘ထိုင်ခြင်း’၊ ‘ရပ်တည်ခြင်း’ သို့မဟုတ် ‘တပ်ဆင်ခြင်း’ (histēmi) တို့ကို ယှဉ်တွဲပေါင်းစပ်ထားသည်။ အောက်တော်ပြပါ အသုံးအနှုံးတို့ကို ကြည့်ပါ (သီဩ လော်ဂျီဆိုင်ရာမဟုတ်ပါ)။

၁။ ကိုယ်ခန္ဓာအားဖြင့် ရွှေ့ပြောင်းခြင်း၊

က။ ဗိမာန်တော်မှ၊ လုကာ၂:၃၇

ခ။ အိမ်မှ၊ မာကု၁၃:၃၄

ဂ။ ပုဂ္ဂိုလ်တစ်ဦးထံမှ၊ မာကု၁၂:၁၂၊ ၁၄:၅၀၊ တမန်တော်၅:၃၈

ဃ။ အရာအားလုံးမှ၊ မသဲ၁၉:၂၇,၂၉

၂။ နိုင်ငံရေးအရ ရွှေ့ပြောင်းခြင်း၊ တမန်တော်၅:၃၇

၃။ ဆက်စပ်ပတ်သက်ရာမှ ရွှေ့ပြောင်းခြင်း၊ တမန်တော်၅:၃၈၊ ၁၅:၃၈၊ ၁၉:၉၊ ၂၂:၂၉

၄။ တရားဝင် ရွှေ့ပြောင်းခြင်း (ကွာရှင်းပြတ်စဲမှု) တရားဟော၂၄:၁,၃ (LXX) နှင့် ဓမ္မသစ်၊ မသဲ၅:၃၁၊ ၁၉:၇၊ မာကု၁၀:၄၄၊ ၁၆:၁၁

၅။ ကြွေးမြီမှဖယ်ရှားခြင်း၊ မသဲ၁၈:၂၇

၆။ စွန့်ခွာခြင်းဖြင့် မသက်ဆိုင်ကြောင်းပြသခြင်း၊ မသဲ၄:၂၀၊ ယော၄:၂၈၊ ၁၆:၃၂

၇။ စွန့်ခွာခြင်းဖြင့် သက်ဆိုင်ကြောင်းပြသခြင်း၊ ယော၈:၂၉၊ ၁၄:၁၈

၈။ သဘောတူ သို့မဟုတ် ခွင့်ပြုခြင်း၊ မသဲ၁၃:၃၀၊ ၁၉:၁၄၊ မာကု၁၄:၆၊ လုကာ၁၃:၈

သီဩလော်ဂျီဆိုင်ရာ အနက်ဖွင့်ဆိုမှု၌ ကြိယာအသုံးအနှုံး၌လည်း ကျယ်ပျံ့သည့် အဓိပ္ပါယ်ရှိသည်။

၁။ အပြစ်ရှိသောအနေအထားမှ ပလပ်ရန်၊ ခွင့်လွှတ်ရန်၊ ထွက်မြောက်ရာ၃၂:၃၂ (LXX) တောလည်ရာ၁၄:၁၉၊ ယောဘ၄:၂၀၊ မသဲ၆:၁၂၊ ၁၄-၁၅၊ မာကု၁၁:၂၅-၂၆

၂။ အပြစ်မှ ပြန်လည်တည့်မတ်ရန်၊ ၂တိ၂:၁၉

၃။ အောက်ပါအချက်တို့ကို စွန့်ပစ်၍ လျစ်လျူရှုခြင်း၊

က။ ပညတ်တော် မသဲ၂၃:၂၃၊ တမန်တော်၂၁:၂၁

ခ။ ယုံကြည်ခြင်း၊ ယေဇကျေလ၂၀:၈ (LXX)၊ လုကာ၈:၁၃၊ ၂သက်၂:၃၊ ၁တိ၄:၁၊ ဟေဗြဲ၃:၁၂

ယနေ့ယုံကြည်သူများ မေးတတ်သော သီဩလော်ဂျီဆိုင်ရာ မေးခွန်းများစွာတို့သည် ဓမ္မသစ်ကျမ်းရေးသူများ တွေးပင်တွေးမိခဲ့မည်မဟုတ်ပေ။ ဤအချက်များမှ တစ်ခုခုသည်လည်း ယနေ့ခေတ် မိမိလိုရာတိမ်း၍ မိမိသစ္စာစောင့်သော ယုံကြည်ခြင်းမှ ဝေးကွာနိုင်ပါသည်။

သမ္မာကျမ်းစာမှ အောက်ပါပုဂ္ဂိုလ်များမှာ ဘုရားသခင်၏ လူမျိုးတော်နှင့်ပတ်သက်မှုရှိ၍ ဖြစ်ပျက်ခဲ့သည့်အမှုအရာများရှိကြသည်။

၁။ ဓမ္မဟောင်းကျမ်း၊

က။ သူလျှို ၁၂ (၁၀) ဦး၏ ပြန်လည်သတင်းပို့ချက်ကို ကြားသောသူတို့ (တောလည်ရာ၁၄၊ ဟေဗြဲ၃:၁၆-၁၉)

ခ။ ကောရ (တောလည်ရာ၁၆)

ဂ။ ဇလိ၏သားများ (၁ရာ၂,၄)

ဃ။ ရှောလု (၁ရာ၁၁-၃၁)

င။ မှားယွင်းသည့်ပရောဖက်များ (ဥပမာများ)

၁။ တရားဟောရာ၁၃:၁-၅၊ ၁၈:၁၉-၂၂ (မှားယွင်းသည့် ပရောဖက်ကိုသိရန်နည်း)

၂။ ယေရမိ၂၈

၃။ ယေဇကျေလ၁၃:၁-၇

စ။ မှားယွင်းသည့်ပရောဖက်မများ၊

၁။ ယေဇကျေလ၁၃-၁၇

၂။ နေဟမိဖိး၁၄

ဆ။ ဆိုးယုတ်သော ကုသရေလဦးဆောင်သူများ (ဥပမာများ)

၁။ ယေရမိ၅-၃၀-၃၁, ၈-၁-၂, ၂၃-၁-၄

၂။ ယေဇကျေလ၂၂-၂၃-၃၁

၃။ မိကွာ၃-၅-၁၂

၂။ ဓမ္မသစ်ကျမ်း၊

က။ ဂရိ ဘာသာစကား ၌ apostasize ဖြစ်သည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်နှစ်ခုလုံးအား ခရစ်တော်ဒုတိယအကြိမ် မကြွလာမီ တွင် ဆိုးသွမ်း၍ မှားယွင်းသော သွန်သင်ချက်များ အရှိန်အဟုန်ပြင်းစွာ ပေါ်ထွက်လာမည်အကြောင်း အတည်ပြုပြီးဖြစ် သည် (မသဲ၂၄-၂၄, မာကု၁၃-၂၂, တမန်တော်၂၀-၂၉,၃၀, ၂၁ကပ်၂-၉-၁၂, ၂တိ၄-၄)။ ဤ ဂရိအသုံးအနှုံး က မသဲ၁၃, မာကု၄ နှင့် လုကာ၈ မှ သခင်ယေရှု ၏ နှုတ်တော်ထွက် မြေအမျိုးအစား ဥပမာကို ပြန်လည်ထင်ဟပ်စေသည်။ ဤမှား ယွင်းသည့် သွန်သင်သူများသည် ယုံကြည်သူအစစ်အမှန်မဟုတ်ပါ။ သို့သော် ယုံကြည်သူအသိုင်းအဝိုင်းမှပင် ပေါ်ထွက် လာမည်ဖြစ်ရာ (တမန်တော်၂၀-၂၉-၃၀, ၁ယော၂-၁၉) မရင့်ကျက်သေးသောယုံကြည်သူများအား သွေးဆောင်သိမ်းသွင်း နိုင်စွမ်းရှိသည် (ဟေဗြဲ၃-၁၂)။ သီဩလော်ဂျီဆိုင်ရာ မေးခွန်း ရှိသည်မှာ ဤ မှားယွင်း သော သွန်သင်သူ များသည် ယုံ ကြည်သူများ မှ ပင်လော! ဟူ၍ ဖြစ်သည်။ ဒေသန္တရ အသင်းတော်များ ထဲမှပင် ထိုသူများရှိနေသည်ဖြစ်ရာ ဤမေးခွန်း သည် ဖြေရ ခက်သော မေးခွန်း ဖြစ်သည် (၁ယော၂-၁၈-၁၉)။ တခါတရံတွင် သမ္မာကျမ်းစာမှ ကျမ်းညွှန်းအကိုးအကား (တစုံတဦး၏ ယိမ်းယိုင်မှုကို သက်သေပြရန် ကျမ်းကိုး ကျမ်းကား အသုံးပြုခြင်းမှလွှဲ၍) မပါရှိဘဲ သီဩလော်ဂျီဆိုင်ရာ၊ ဂိုဏ်းဂဏ လုပ်ထုံးတရားဖြင့်လည်း ဤမေးခွန်းအတွက် အဖြေထုတ်တတ်ကြသည်။

ခ။ အပေါ်ယံကြောယုံကြည်ခြင်း၊

၁။ ယုဒ (ယော၁၇-၁၂)

၂။ နတ်ဝိဇ္ဇာဆရာရှိမုန် (တမန်တော်၈)

၃။ မသဲ၇-၁၃-၂၃ မှ ရည်ညွှန်းထားသူများ၊

၄။ မသဲ၁၃, မာကု၄, လုကာ၈ မှ ရည်ညွှန်းထားသူများ၊

၅။ ယော၈-၃၁-၅၉ မှ ယုဒလူများ၊

၆။ ဟုမေနဲ နှင့် အာလေဇန္ဒြီ (၁တိ၁-၁၉-၂၀)

၇။ ၁တိ၆-၂၁ မှ ရည်ညွှန်းထားသူများ၊

၈။ ဟုမေနဲ နှင့် ဖိလက် (၂တိ၂-၁၆-၁၈)

၉။ ဒေမ (၂တိ၄-၁၀)

၁၀။ မှားယွင်းသောဆရာများ (၂ပေး၁၉-၂၂, ယုဒ၁၂-၁၉)

၁၁။ အန္တီခရစ်အများ (၁ယော၂-၁၈-၁၉)

ဂ။ အသီးမဲ့ ယုံကြည်ခြင်း၊

၁။ ၁ကော၃-၁၀-၁၅

၂။ ၂ပေး၈-၁၁

ဤ အချက်များကို တော်ရုံတန်ရုံ မတွေးမိတတ်ချေ။ အဘယ့်ကြောင့်ဆိုသော် Systematic theology (Calvinism, Arminianism, အစရှိသည်..) တို့က ပုံသေကားချပ် ဘောင်ခတ်ထားခြင်းကြောင့်ဖြစ်သည်။ မည်သည့်မေးခွန်းအတွက် မဆို အဖြေကိုသမ္မာကျမ်းစာက သာ ဖြေဆိုရန်ဖြစ်ပြီး သမ္မာကျမ်းစာကို မိမိလိုသလို ပုံသွင်း အသုံးချရန်မဟုတ်ပါ။ ယနေ့ သီဩလော်ဂျီထောင့်အများစုမှာ ဂိုဏ်းဂန၊ ဓလေ့ထုံးတမ်း သို့မဟုတ် တော်စပ်မှု (မိဘ၊ သူငယ်ချင်း၊ သင်းအုပ်ဆရာ) တို့ပေါ်အခြေပြုတတ်ရာ ထိုအရာတို့သည် သမ္မာတရား မ ဟုတ်ပါ။ အချို့မှာ ဘုရားသခင်၏လူမှန်အဖြစ်မှ လှည့်ထွက်တတ်၍ ပင်ဖြစ်သည်။

၆:၆၅ □ အခဏ်းငယ်၄၄ကဲ့သို့ ပင်အလားတူသမ္မတရားကိုဘော်ပြသည်။ ကျမ်းလျှောက်ရှိသောသူသည် ဘုရားကိုမည်သည့်အချိန်ကမျှစတင် ရှာဖွေသည်မရှိပေ (ရောမ၃:၉-၁၈ မှ ဓမ္မဟောင်းကို ကိုးကားဘော်ပြသည့် လူသား၏အပြစ်နှင့်ပြည့်ဝခြင်းနှင့် ဆန့်ကျင် ခြင်း)။

ကျမ်းချက် ၆:၆၆-၇၁ ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ပဲ ဆုတ်သွားကြ၏။ ထို့ကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသော သူတို့အား သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြသလောဟုမေးတော်မူလျှင် ရှိမုန်ပေတရုက သခင် အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟု လျှောက်လေ၏။ ယေရှုကလည်းတကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတယောက်ပါသည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော် တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ ရှိမုန်၏သား ယုဒရုကာရုတ် ကို ဆိုလိုသတည်း။

၆:၆၇ “တကျိပ်နှစ်ပါး” ဤအသုံးအနှုံးသည် ရွေးကောက်သော တမန်တော်များအတွက် ယောဟန်က ပထမဆုံးအကြိမ် သုံးခြင်းဖြစ်သည် (၆:၇၀, ၇၁, ၂၀:၂၄)။ အထူးဆွေးနွေးချက်ခေါင်းစဉ် ၆:၁၃ကိုရှု။

၆:၆၈ “ရှိမုန်ပေတရုက” ပေတရုသည် ဆယ့်နှစ်ယောက်တွင် ကိုယ်စားပြုပြောဆိုသူဖြစ်သည်(မသံ၁၆:၁၆)။ ဤသို့ဆိုသော် အားလုံးက သူ့ကိုခေါင်းဆောင်အဖြစ်မြင်ခြင်းဟု မှတ်ယူရန်မဟုတ်ပါ(မာကု၉:၃၄, လုကာ၉:၄၆, ၂၂:၂၄)။

□ “ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌တည်ပါ၏” ခရစ်ယာန်ယုံကြည်ခြင်းဟူသည် (၁) သမ္မတရားသတင်းစကား၊ ထာဝရအသက်နှင့်ယှဉ်သောစကား၊ နှင့် (၂) သမ္မတရားကို ထင်ရှားဘော်ပြသည့် ပုဂ္ဂိုလ်ယေရှု၊ နှစ်ချက်လုံးပေါ် အခြေပြုထားသည်။ ဝမ်းမြောက်ဘွယ်သတင်းဟူသည် ပုဂ္ဂိုလ်နှင့်သတင်းစကားဖြစ်တော့သည်။ pistis ဟူသော အသုံးအနှုံးသည် (၁) သတင်းစကား (ယုဒ၃, ၂၀) နှင့် (၂) ပုဂ္ဂိုလ်တပါး (ယော၁:၁၂, ၃:၁၅-၁၆) နှစ်ခုလုံးနှင့် ဆက်နွယ်မှုရှိနေသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် ၂:၂၃ ကိုရှု။

၆:၆၉ ‘အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်’ Perfect Active Indicative ကို အသုံးပြုထားသည်။ ဤနေရာ၌ Perfect ten se ကိုသုံးထားရာ ကယ်တင်ခြင်းကို အတိတ်၌ ရည်ညွှန်း၍ အမြင့်ဆုံးသောလုပ်ဆောင်ချက်သည် အခြေကျပြီးသော ဘော်ပြချက်တရပ် ဖြစ်လာသည်။ စစ်မှန်သည့် ကယ်တင်ခြင်း၌ ဂရိကြိယာစာကြောင်းနှင့် ပတ်သက်မှုရှိနေသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် ၉:၇ ကိုရှု။

- NASB, NRSV, NJB - ‘ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူ’
- NKJV - ‘ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်’
- TEV - ‘ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ရှင်းသူ’

ဤအချက်၌ လက်ရေးစာမူနှင့် စပ်ဆိုင်၍ ပြဿနာရှိသည်။ အတိုဆုံးကျမ်းချက် အဖြစ်ယူထားသည့် (NASB, NRSV, NJB) တို့က ရှေးဂရိလက်ရေးစာမူ P⁷⁵, ð, B, C*, D, L နှင့် W တို့မှ အထောက်အမယထားသည်။ နောက်ပိုင်းကျမ်းဂန်များ၌ ထပ်မံဖြည့်စွက် ချက်များဖြစ်ကြောင်း ၁:၁၇ မှ မာသ၏ဝန်ခံချက်၊ ၁၆:၁၆ မှ ပေတရု၏ ဝန်ခံချက်တို့တွင် ထင်ရှားသည်။ UBS⁴ ကလည်း ထိုအတို ဆုံးကျမ်းချက်ကို ‘A’ အဆင့် (သေချာမှု) ပေးထားသည်။

“ဘုရားသခင်၏သန့်ရှင်းသူ” အသုံးအနှုံးမှာ ဓမ္မဟောင်းမှ မေရှိယနှင့် စပ်ဆိုင်သော အသုံးအနှုံးဖြစ်သည်။ ၎င်းကို လုကာ၁:၃၅နှင့် တမန်တော်၃:၁၄ တို့တွင်ဘော်ပြထားသည်။ သခင်ယေရှုအား နတ်ဆိုးများကခေါ်ဝေါ်သည့် အသုံးအနှုံးလည်းဖြစ်သည် (မာကု ၁:၂၄, လုကာ၄:၃၄)။ အထူးဆွေးနွေးချက်ခေါင်းစဉ် ၁ယော၂:၂၀ ကိုရှု။ ဤနေရာ၌မူ မသံ၁၆ မှာကဲ့သို့ တမန်တော်၁၂ ပါး၏ ဝန်ခံမှုတခုဖြစ်သည်။

၆:၇၀ ‘သင်တို့ကို ငါရွေးကောက်သည်မဟုတ်လော’ ဤနေရာ၌လည်း တပည့်တော်များအဖြစ် အထက်အရပ်က ရွေးချယ်ခြင်းဖြစ်ကြောင်း အထူးရည်ညွှန်းချက်ဖြစ်သည်။ အခဏ်းငယ်၆၇ မှ ယေရှု၏မေးခွန်းကို သတိပြုပါ။ ဘုရား၏ရွေးကောက်ခြင်းနှင့် လူ၏ကိုယ်ပိုင် ဆုံးဖြတ်ချက် အကြားလွန်ဆွဲမှုသည် သမ္မာကျမ်းစာ၌ ရှိနေမည်သာဖြစ်သည်။ ၎င်းတို့သည် ပဋိညာဉ်တခု၏ ဟိုဘက်ဒီဘက် ဆက်နွယ်မှုရှိခြင်းသာတည်း။

▣ ‘သို့သော်လည်း သင်တို့တွင် ရန်သူတယောက်ပါသည်’ တုန်လှုပ်စရာဘော်ပြချက်ဖြစ်သည်။ အခဏ်းငယ်၆၆ မှ လှည့် ထွက်သွားသူများကို ရည်ညွှန်းခြင်းမဟုတ်ပဲ ရွေးကောက်ထားသော၊ ကိုယ်တော်ကိုယ့်ကြည်ပါ၏ဟု ဝန်ခံထားသော တပည့်တော်၁၂ ဦး ထဲမှ တဦးဖြစ်သည်။ များစွာတို့က ဤအချက်ကို ၁၃:၂ သို့မဟုတ် ၇ နှင့် ဆက်စပ်၍မြင်သည်။ ဤကျမ်းချက်နှင့် စပ်ဆိုင်၍ မေးခွန်း အချို့ရှိလာသည်မှာ (၁) သခင်ယေရှုက ဤသစ္စာဖောက်မည့်သူကို အဘယ့်ကြောင့်ရွေးချယ်သနည်း? ဟူ၍ဖြစ်သည်။

ပထမမေးခွန်းက ကြိုတင်ပရောဖက်ပြုထားချက်နှင့် စပ်ဆိုင်သည် (၁၇:၁၂, ဆာလံ၄၁:၉)။ ယုဒသစ္စာဖောက်မည် အကြောင်း ယေရှုသိနှင့်ပြီးဖြစ်သည်။ ယုဒ၏ အဖြစ်သည် ‘မလွတ်နိုင်သောအပြစ်’ အတွက် သာဓကတခုဖြစ်လာသည်။ အသံတော်ကိုကြားပြီး ကိုယ်တော်အားမြင်ပြီး၊ နှစ်နှင့်ချီ၍ အတူနေပြီးမှ ကိုယ်တော်အား ငြင်းပယ်ခြင်းဖြစ်သည်။

ဒုတိယမေးခွန်း၌ - ဖြစ်နိုင်ခြေ နှစ်ချက်ရှိသည်။

၁။ အချို့ကခံယူသည်မှာ ယုဒထံသို့ဝင်သည့် (၁၃:၂,၂၇) စာတန် (တမန်တော်၁၃:၁၀ နှင့် ဗျာဒိတ်၂၀:၂ မှာကဲ့သို့ စာတန်ကို ဘော်ပြရာ၌ Article အသုံးပြုထားခြင်း) နှင့် ဆက်နွယ်မှုရှိကြောင်း၊

၂။ ဤ အသုံးအနှုန်းသည် ခြုံငုံအသုံးပြုထားခြင်းဖြစ်ကြောင်း (၁တိ၃:၁၁, ၂တိ၃:၃ နှင့် တိတု၂:၃ ၌ Article အသုံးမပြုခြင်း ကဲ့သို့)

ယုဒကို ဓမ္မဟောင်းတွင် စာတန်ကိုသုံးနှုန်းသကဲ့သို့ “ရိုးစွပ်သူအဖြစ်” ခေါ်ဆိုထားသည်။ (အထူးဆွေးနွေးချက်ခေါင်းစဉ် ၁၂:၃၁ကိုရှု။) ဂရိအသုံးအနှုန်းအရမူ အတင်းအဖျင်း/သွားပုပ်လေလွင့် ပြောသူအဖြစ် နားလည်ရသည်။

၆:၇၁ ‘ရိုမုန် (ရှကာရတ်)’ ဤစကားလုံးနှင့်စပ်ဆိုင်၍ တွေးခေါ်မှုအထွေထွေရှိသည်။ (ဂရိကျမ်းဂန်တို့၌ စာလုံးပေါင်းကွဲပြားမှုများ ရှိ နေသည်။) အောက်ပါအတိုင်းရည်ညွှန်းနိုင်သည်။

- ၁။ ယုဒပြည်မှ မြို့တမြို့ဖြစ်သည့် Kerioth မြို့သား
- ၂။ ဂါလိလဲပြည်မှ မြို့တမြို့ဖြစ်သည့် Kartan မြို့သား
- ၃။ ငွေကြေးသယ်ဆောင်ရန်အသုံးပြုသည့် သားရေအိတ်
- ၄။ “လည်မျိုညှစ်သတ်ခြင်း” အတွက် ဟေဗြဲစကားလုံး
- ၅။ “လုပ်ကြံသတ်ဖြတ်သူ၏ခါး” အတွက် ဂရိစကားလုံး

အကယ်၍ # ၁ သာ မှန်ကန်ပါမူ ထိုသူသည် ယုဒနယ်သားတဦးသာဖြစ်၍ # ၅ သာ မှန်ကန်ပါမူ ၎င်းသည် ရိုမုန်ကဲ့သို့ “ဇေလုတ်” တဦး ဖြစ်ဘွယ်ရှိသည်။

မကြာသေးခင်က ယုဒနှင့်စပ်ဆိုင်၍ အကောင်းမြင်ရှုထောင့်မှ ရေးသားထားသည့် William Klasser ၏ “Judas, Betrayer or Friend of Jesus”, Fortress, 1996 စာအုပ်ထွက်လာသော်လည်း ရှင်ယောဟန် ခရစ်ဝင်ကျမ်းလေ့လာခြင်းအတွက်မူ အလေးအနက်ထားစရာ အကြောင်းမရှိပါ။

▣ “အပ်နှံ” ဤစကားလုံးအတွက် ဂရိဘာသာစကား၌ ကျယ်ပျံ့သော်လည်း ယေဘုယျအားဖြင့် သာမန်အသုံးအနှုန်းသာ အသုံးပြု ကြသည်။ ယုဒအနေဖြင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ယေရှုအား အသုံးချသွားရာ သဘောထားယုတ်မာသည့် သဘောသက်ရောက် နေ သည်သာဖြစ်သည်။ ၁၈:၂ ကိုရှု။

ဆွေးနွေးရန်မေးခွန်းများ။

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ် သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာ နှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခဏ်းကဏ္ဍများမှဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမ ဖြစ်စေပါမည်။

- ၁။ အခဏ်းကြီး (၆) သည် ပွဲတော်မင်္ဂလာနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းမှန်သလော၊ မမှန်သလော?
- ၂။ သခင်ယေရှုက “ငါသည်အသက်မုန့်ဖြစ်၏” ဟုဆိုရာ၌ အဓိကအားဖြင့် မည်သို့ ရည်ညွှန်းလိုခြင်းဖြစ်သနည်း?
- ၃။ အဘယ့်ကြောင့် သခင်ယေရှုက လူအုပ်ကြီးအလယ်၌ တုန်လှုပ်ဘွယ်ဘော်ပြချက်ကို ပြောရသနည်း?

အခဏ်းကြီးခုနစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော စာပိုဒ်ခွဲပြယောား

UBS ⁴	□NKJV	NRSV	TEV	NJB
ယေရှုညီတော်များမယုံကြည်ခြင်း	ယေရှုညီတော်များမယုံကြည်ခြင်း	အသက်ရေဖြစ်သောယေရှု	ယေရှုနှင့်ညီတော်များ	ယေရှုလင်မယုံတော်သို့။ ယေရှုသွားရောက်၍ ဩဝါဒပေးခြင်း
၇:၁-၉ သကေနေပွဲတော်မှ ယေရှု	၇:၁-၉ ကောင်းကင်၌ဆိုင်သော ကျမ်းတတ်	၇:၁-၉	၇:၁-၉ တဲပွဲတော်မှယေရှု	၇:၁ ၇:၂-၉
၇:၁၀-၁၃	၇:၁၀-၂၄	၇:၁၀-၁၃	၇:၁၀-၁၁ ၇:၁၂-၁၃	၇:၁၀-၁၃
၇:၁၄-၂၄		၇:၁၄-၁၈ ၇:၁၉-၂၄	၇:၁၄-၁၅ ၇:၁၆-၁၉ ၇:၂၀ ၇:၂၁-၂၄	၇:၁၄-၂၄
ဤသူသည်ခရစ်တော်လော?	ခရစ်တော်ဖြစ်မည်လော?		ထိုသူသည်မေရှိယလော?	မေရှိယ၏ မူလဖြစ်တည်အကြောင်းဆွေးနွေးသောသူများ၊
၇:၂၅-၃၁	၇:၂၅-၃၁	၇:၂၅-၃၁	၇:၂၅-၂၇ ၇:၂၈-၂၉ ၇:၃၀-၃၁	၇:၂၅-၂၇ ၇:၂၈-၂၉ ၇:၃၀
ယေရှုကိုဖမ်းဆီးရန်စေလွှတ်ခြင်း	ယေရှုနှင့်ဘာသာရေးခေါင်းဆောင်များ		ယေရှုကိုဖမ်းဆီးရန်မင်းလုလင်တို့အားစေလွှတ်ခြင်း	ယေရှု၏ ပြန်လည်တက်ကြွချိန်နီးကြောင်းကြိုတင်ပြောခြင်း၊ ၇:၃၁-၃၄
၇:၃၂-၃၆	၇:၃၂-၃၆	၇:၃၂-၃၆	၇:၃၂-၃၄ ၇:၃၅-၃၆	၇:၃၅-၃၆
အသက်ရေထွက်ရာစမ်းရေ	သန့်ရှင်းသောဝိညာဉ်တော်နှင့်စပ်ဆိုင်သောဂတိတော်		အသက်ရေထွက်ရာစမ်းရေ	အသက်ရေအဘို့အလိုငှါဂတိတော်၊
၇:၃၇-၃၉	၇:၃၇-၃၉	၇:၃၇-၃၉	၇:၃၇-၃၉	၇:၃၇-၃၈ ၇:၃၉
လူအများကွဲပြားကြမေရှိယ၏မူလဖြစ်တည်ခြင်း၊	မည်သူနည်း?			လူအများကွဲပြားကြခြင်း၊
၇:၄၀-၄၄ အာဏာပိုင်တို့၏မယုံကြည်ခြင်း၊	၇:၄၀-၄၄ အာဏာပိုင်တို့၏ငြင်းပယ်ခြင်း၊	၇:၄၀-၄၄	၇:၄၀-၄၄ ယုဒအာဏာပိုင်တို့၏မယုံကြည်ခြင်း၊	ရာကိုတွေ့ရှိခြင်း၊ ၇:၄၀-၄၄

ဖတ်ရှုရန်လမ်းညွှန်၊

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ဦးတည်သည်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် လေ့လာမှုအထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှုသည် သင်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

အခန်းငယ် ၁-၅၁ ကိုခြုံငုံသုံးသပ်ခြင်း

- က။ အခန်းကြီး ၅ နှင့် အခန်းကြီး၆ အပြင်အဆင်မှာ ပဿခါပွဲအတွက်ဖြစ်သည်။ ၇:၁ မှသည် ၁၀:၂၁ ထိတွင် တဲတော်နှင့် ဆိုင်သော သကေနေပွဲ ကိုတွေ့ရသည် (၇:၂ မှစ၍)။
- ခ။ ဤပွဲတော်များမှာ အခြေခံအားဖြင့် ကောက်ရိတ်သိမ်းရာကာလအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်သည် (သိုထားပွဲ ဟုခေါ်သည် ထွက်မြောက်ရာ၂၃:၁၆၊ ၃၄:၂၂)။ အဲဂုတ္တုပြည်ကျွန်းခံရာအရပ်မှ ဘိုးဘေးတို့ ထွက်မြောက်ရာ အတွေ့အကြုံကိုသတိရအောက်မေ့ခြင်းလည်း မည်သည် (သစ်ခက်တဲပွဲဟုခေါ်သည်။ ဝတ်ပြုရာ၂၃:၂၉-၄၄ နှင့် တရားဟောရာ၁၆:၁၃-၁၅)။ Tishri လ ၁၅ ရက်နေ့တွင်ကျင်းပရာ စက်တင်ဘာလနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းဖြစ်သည်။
- ဂ။ အခန်းကြီး ၇ နှင့် ၈ တွင် ဥပုသ်နေ့ကို ချီးဖောက်ခြင်း (၅:၁၆) နှင့် ထာဝရဘုရားနှင့်တလုံးတဝတည်းဖြစ်ကြောင်း (၅:၁၈) သခင်ယေရှု၏ လုပ်ဆောင်ပြောဆိုမှုကြောင့် ယုဒလူတို့၏ ရန်လိုခြင်းကိုတော်ပြသည်။ အကြိမ်ကြိမ်အခါခါ ကိုယ်တော်အား
 - ၁။ ဖမ်းဆီးရန် ၇:၃၀၊ ၂၂၊ ၄၄၊ ၁၀:၃၉
 - ၂။ သတ်ဖြတ်ရန် ၇:၁၁၊ ၁၉၊ ၂၅၊ ၈:၃၇၊ ၄၀၊ ၁၁:၅၃ အားထုတ်ကြိမ်ရယ်မှုကိုတွေ့ရသည်။

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၇:၁-၉ ထိုနောက်မှယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့် ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ။

ယုဒလူတို့၏ သကေနေပွဲခံကာနီးတွင် ညီတော်တို့က သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ ဤအရပ် မှထွက်၍ ယုဒပြည်သို့ကြွပါ။ ကျော်စောက်တို့ကို အလိုရှိသောသူ မည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှမပြုတတ်။ ဤအမှုတို့ကိုသင်သည်ပြုလျှင် ဤလောက၌ ကိုယ်ကိုထင်ရှားစွာပြပါဟု မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။ ယေရှုကလည်း ငါ့အချိန်မရောက်သေး။ သင်တို့ဘို့ခပ်သိမ်းသော အချိန် သင့်လျှက်ရှိ၏။ လောကီသားတို့သည် သင်တို့ကိုမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား ငါသည် သူတို့၏ အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။ ထိုပွဲသို့ သင်တို့သွားကြလော့။ ငါမသွားသေး။ ငါ့အချိန်မပြည့်စုံသေးဟု မိန့်တော်မူပြီးလျှင် ဂါလိလဲ ပြည်မှာနေတော်မူ၏။

၇:၁ “ထိုနောက်မှ” ကာလအချိန်သတ်မှတ်ချက်အတွက် အသုံးအနှုံးမဟုတ်ဘဲ စာပိုဒ်အကူးအပြောင်းအတွက် အသုံးအနှုံးဖြစ်သည် (၅:၁, ၆:၁, ၇:၁, ၁၂:၁)။

☐ ‘ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသောကြောင့်’ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ‘ယုဒလူ’ ဟုသုံးနှုံးမှုတိုင်း၌ မကောင်းသည့် အဓိပ္ပါယ်၌သာ တော်ဆောင်သည်။ (၁:၁၉, ၂:၁၈, ၂၀, ၅:၁၀, ၁၅, ၁၆, ၆:၄၁, ၅၂, ၇:၁, ၁၁, ၁၃, ၃၅, ၈:၂၂, ၅၂, ၅၇)

၉:၁၈,၂၂, ၁၀:၂၄,၃၁,၃၃, ၁၁:၈, ၁၉:၇,၁၂, ၂၀:၁၉)။ ၎င်းတို့၏ မုန်းတီးမှုနှင့် သတ်ဖြတ်လိုသည့် ရည်ရွယ်မှုတို့ကို အကြိမ်ကြိမ်တွေ့ရသည် (၅:၁၆-၁၈၊ ၇:၁၉၊ ၉:၁၄၊ ၈:၃၇၊ ၄၀၊ ၅၉၊ ၁၀:၃၁၊ ၁၃၊ ၁၄၊ ၁၁:၈၊ ၅၉)။

၇:၂ ‘ယုဒလူတို့၏ သဘောနေပွဲ’ (သစ်ခက်တဲပွဲ) ဤပွဲတော်ကို သစ်ခက်တဲပွဲဟုလည်းခေါ်သည် (ဝတ်ပြုပုံ ၃၄-၄၄, တရားဟောရာ ၁၆:၁၃-၁၇)။ အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးများ ကျွန်ုပ်တို့အရပ်အရံထွေမှ ထွက်မြောက်ရာဖြစ်စဉ်ကို သတိရအောင်မေ့သည့်အနေဖြင့် ကောက်ရိတ်သိမ်းရာအချိန်ကာလ၌ လယ်ကွင်းများ၌ သစ်ခက်တဲများဖြင့်နေကြရသည်။ ဤလုပ်ထုံးနှင့် ပွဲတော်အခမ်းအနားများကို အခင်းကြီး ၅-၆၌ ပဿခါပွဲကိုလည်းကောင်း၊ ဤပွဲတော်ပေါ်နောက်ခံပြုသော သခင်ယေရှု၏ ဩဝါဒကို ၇:၁ - ၁၀:၂၁ ၌လည်းကောင်း တွေ့ရသည်။

၇:၃ ‘ညီတော်တို့’ ၂:၁၂ ပြီးလျှင် ကိုယ်တော်၏ မိသားစုအကြောင်းပထမအကြိမ်တွေ့ရခြင်းဖြစ်သည်။ ကိုယ်တော်၏အမှုတော် အကြောင်းရင်း၊ နည်းလမ်းနှင့် ရည်ရွယ်ချက်ကို ၎င်းတို့နားမလည်ကြကြောင်း ထင်ရှားသည်။

▣ **‘ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ’** နှစ်စဉ် ဘုရားဖူးလူစုလူဝေးကြီး (လုကာ ၂:၄၁-၄၄) အနေဖြင့် ဂါလိလဲမှသည် ယေရုရှလင်တိုင်အောင် ခရီးရှည်ထွက်ကြခြင်းကို ရည်ညွှန်းသည်။

၇:၄ ‘ထင်ရှားစွာ’ နောက်ဆက်တွဲ “အထူးဆွေးနွေးချက်” ကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ထင်ရှားခြင်း” (PARRĒSIA)

ဂရိဘာသာစကား အသုံးအနှုန်း၌ ‘အားလုံး’ (pan) နှင့် ‘စကားပြောဆိုခြင်း’ (rhēsis) ကို ပေါင်းစပ်အသုံးပြုသည်။ ဤ ‘လွတ် လပ်စွာ’ သို့တည်းမဟုတ် ‘ထင်ရှားစွာ ပြောဆိုခြင်း’ ကို ဆန့်ကျင်၊ ငြင်းပယ်သူများ အလယ်၌ ရဲရင့်ထင်ရှားစွာ ပြောဆိုခြင်းအဓိပ္ပါယ် အဖြစ်မကြာခဏ သုံးနှုန်းသည် (ယော ၇:၁၃, ၁၁:၂၅)။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဤဝေါဟာရကို လူထုကြားဩဝါဒပေးခြင်း သင်္ကေတအဖြစ် ၁၃ကြိမ်တွေ့ရသည် (ယော ၇:၄, ၃၄, ပေါလု၏ရေးသားချက်များမှလည်း ကောလောသ ၂:၁၅)။ သို့သော်လည်း တခါတရံ၌ “ထင်ရှားသိသာစွာ” ဟုဆိုလိုသည် (ယော ၁၀:၂၄, ၁၁:၁၄, ၁၆:၂၅, ၂၉)။ သခင်ယေရှုက ခမည်းတော်နှင့်စပ်ဆိုင်၍သော်လည်းကောင်း၊ အမှုတော်မြတ်နှင့်ဂတိတော်များကိုလည်းကောင်းထင်ရှားစွာထုတ်ဖော်သကဲ့သို့ပင် တမန်တော်ဝတ္ထု၌လည်း တမန်တော်များက သခင်ယေရှုအကြောင်း သတင်းစကားကို ရဲရင့်ထင်ရှားစွာ ပြောဆိုသည် (တမန်တော် ၂:၂၉၊ ၄:၁၃၊ ၂၉၊ ၅:၂၅၊ ၁၃:၄၆၊ ၁၄:၃၂၊ ၁၈:၂၆၊ ၁၉:၈၊ ၂၆:၂၆၊ ၂၈:၃၁)။ ပေါလုကလည်း ဧဝဂေလိတရားကို ရဲရင့်စွာ ဟောပြောနိုင်မည်အကြောင်း (ဧဖက် ၆:၁၉, ၁၁:၂၅) နှင့် ဧဝဂေလိအတွက် ရဲရင့်ခြင်းနှင့်ပြည့်စုံလျှက် အသက်ရှင်နိုင်မည်အကြောင်း (ဖိလိပီ ၂:၁၀) ဆုတောင်းခံချက်တင်သည်ကိုလည်း တွေ့ရသည်။

ပေါလု၏ ခရစ်တော်နှင့်ဆိုင်သော အနာဂါတ္တိဆိုင်ရာ မျှော်လင့်ခြင်းက ဤ မျက်မှောက်ဆိုးယုတ်သောကာလတွင် ၎င်းအား ရဲရင့်ခြင်း၊ ယုံကြည်ခြင်းနှင့် ဧဝဂေလိကို ဟောပြောနိုင်စေသည် (၂ကော ၃:၁၁-၁၂)။ ယုံကြည်သူတို့၏တော်လျော်စွာ အသက်ရှင်မှုကြောင့် ၎င်း၌ အလွန်ရဲရင့်ခြင်းရှိကြောင်း လည်းပေါလုကဆိုထားသည် (၂ကော ၇:၄)။

ဤအသုံးအနှုန်း၌ နောက်ထပ် ရှုထောင့်အသွင်တခုရှိသေးသည်။ ဟေဗြဲဩဝါဒစာ၌ ခရစ်တော်၌ရဲရင့်သောစိတ်နှင့် ဘုရားသခင်ထံတိုးဝင်ချဉ်းကပ်ခြင်းနှင့် တောင်းလျှောက်ခြင်းကို သီးသန့်ကဏ္ဍအဖြစ် အသုံးပြုထားပြန်သည်။ (ဟေဗြဲ ၃:၆, ၄:၁၆, ၁၀:၁၉, ၃၅) ယုံကြည်သူများသည် သားတော်အားဖြင့် ခမည်းတော်ဘုရားနှင့် အကျွမ်းဝင်ရခြင်းအလိုငှါ အပြည့်အဝ ကြိုဆိုလက်ခံထားပြီးဖြစ်သည်။

ဓမ္မသစ်ကျမ်း၌ အသွင်အမျိုးမျိုးဖြင့် အသုံးပြုထားသည်။

၁။ မိမိကိုယ်မိမိယုံကြည်မှု၊ ရဲရင့်ခြင်း သို့မဟုတ် အောက်ပါအချက်တို့နှင့်စပ်လျဉ်း၍ စိတ်ချမှုရှိစေခြင်း၊

က။ လူ (တမန်တော် ၂:၂၉၊ ၄:၁၃၊ ၅:၂၅၊ ၁၃:၄၆၊ ၁၄:၃၂)

ခ။ ဘုရားသခင် (၁ယော ၂:၂၈၊ ၃:၂၁၊ ၄:၁၂၊ ၅:၁၄၊ ဟေဗြဲ ၃:၆၊ ၄:၁၆၊ ၁၀:၁၉)

၂။ ပွင့်လင်းစွာ၊ သိသာထင်ရှားစွာ၊ သို့မဟုတ် သေချာစွာ ပြောဆိုနိုင်ခြင်း၊ (မာကုစး၃၂၊ ယောဂး၄၁၃၊ ၁၀း၂၄၊ ၁၁း၁၄၊ ၁၆း၂၅၊ တမန်တော်၂၈း၃၁)။

၃။ လူသိရှင်ကြား ပြောဆိုခြင်း (ယောဂး၂၆၊ ၁၁း၅၄၊ ၁၈း၂၀)

၄။ ၎င်းနှင့်ဆက်နွယ်မှုရှိသည့် (parrhēsiāzomai) ကိုလည်း အလွန်ခက်ခဲသည့် အခြေအနေအကျပ်အတည်း အလယ်၌ ရဲရင့်ထင်ရှားစွာ ဟောပြောဝေငြင်း၌ အသုံးပြုသည် (တမန်တော်၁၈း၂၆၊ ၁၉း၈၊ ၆၀း၆၊ ၂၀၊ ၁၁ကံး၂)။

ဤအချက်၌ အနာဂါတ္တိဆိုင်ရာ လုံခြုံစိတ်ချမှုတစ်ခုကို ပြည့်စုံလျက်ရှိသည်။ ခရစ်တော်တဖန်ကြွလာမည့်အရာသည်ယုံကြည်သူတို့မျှော်လင့်ရာ ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်၌တည်၍ ခရစ်တော်ကဲ့သို့ အသက်ရှင်သူတို့၌ **အလွန်ကြီးမြတ်သော** ယုံကြည်မျှော်လင့်ရာဖြစ်တော့သည်။

▣ ‘လျှင်’ ဤ First class conditional sentence သည် ကျမ်းရေးသူ၏ ရှုထောင့်အမြင်မှ အမှန်တရအဖြစ် မှတ်ယူရသည်။

▣ ‘ဤလောက၌ ကိုယ်ကို ထင်ရှားစွာပြပါ။’ သခင်ယေရှုက ၎င်းတို့သုံးနှုံးသော ‘လောက’ အသုံးအနှုံးကိုပင် ပြန်ကောက်၍ အခင်းငယ်၌ တဖန်ပြန်လည်မှတ်ချက်ချ သည်ကိုတွေ့ရသည်။ ဤလောကသည် ကိုယ်တော်အား လက်မခံရုံမျှမက အကြင်နာတရား မရှိသည့်အပြင် ရန်လိုကြသည် (၁၅း၁၈-၁၉, ၁၇း၁၄, ၁ယော၃း၁၃)။ အကြောင်းမှာ ၎င်းတို့၏ပုန်ကန်မှုနှင့် အပြစ်တို့ကို လူသိရှင်ကြား ဘော်ထုတ်ခြင်းကြောင့်တည်း(၃း၁၉-၂၀)။

သခင်ယေရှုအား မိမိကိုယ်ကို ထင်ရှားပြရန် ညီတော်များအကြံပေးသည့်နည်းလမ်း (နိမိတ်လက္ခဏာ) မှာ ကိုယ်တော်၏နည်းလမ်း (လက်ဝါးကပ်တိုင်) နှင့် တခြားစီဖြစ်သည်။ ဤနေရာ၌ ဟောရှုယဂ္ဂး၈-၁၁ မှ ပရောဖက်ပြုထား ချက်မှာရှင်းလင်းသည့် ဗဟိုချက်ဖြစ်လာတော့သည်။

၇း၅ ‘မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏’ ဤအချက်သည် ကျမ်းရေးသူ၏နောက်ထပ် မှတ်ချက်တစ်ခုဖြစ်သည်။ တအိမ်တည်း၌ အတူတကွကြီးပြင်းလာရသော ၎င်းတို့အတွက် မေရှိယအဖြစ်လက်ခံရန်မှာ အလွန်ခက်ခဲဟန်ရှိသည် (မာကု၃း၂၀-၂၁)။ သခင်ယေရှုအနေဖြင့် ထို ညီတော်၊ ညီမတော် များကိုဂရုပြုပါ၏။ ရှင်ပြန်ထမြောက်ခြင်း နောက်ပိုင်း ကိုယ်ထင်ရှားပြသည့်အကြိမ်များမှ တကြိမ်တွင် ၎င်းတို့အား ကိုယ်တော်တိုင်ထင်ရှားပြလိုခြင်းရည်ရွယ်ချက်ရှိသည်အတိုင်း ၎င်းတို့ အမှန်ပင်ယုံကြည်လာကြသည် (တမန်တော် ၁း၁၄)။ ယာကုပ်ကိုယ်တိုင်ပင် ယေရှုရှုလင် အသင်းတော်တွင် သင်းအုပ်ဖြစ်လာသည်။ ယာကုပ်နှင့်ယုဒ နှစ်ဦးလုံး ရေးသားချက် မှာလည်း ဓမ္မသစ်ကျမ်းဂန်ပင်ဖြစ်လာသည်။

၇း၆ ‘ငါ့အချိန်မရောက်သေး’ “အချိန်” ဟူသော စကားလုံး (Kairos) ကို ဤအချက်နှင့် အငယ်စဉ် (နှစ်ကြိမ်) သာ ဤ ခရစ်ဝင်ကျမ်းနှင့်စာစောင်တို့တွင် တွေ့ရသည်။ BAGD က အောက်ပါအတိုင်း အဓိပ္ပာယ်ဘော်ဆောင်သည်။

- ၁။ ကြိုဆိုရာအချိန် (၂ကော၆း၂)
- သင့်လျော်သောအချိန် (လုကာ၄း၁၃)
- ချိန်းချက်သောအချိန် (မာကု၃း၃၃, တမန်တော်၃း၂၀, ၁ပေး၁၁)
- ၂။ သင့်လျော်သော သို့မဟုတ် နှစ်သက်ဘွယ်သောအချိန်၊
- သင့်ရောက်သောအချိန် (မသဲ၂၄း၄၅, လုကာ၁း၂၀)
- သတ်မှတ်သောအချိန် (ယောဂး၈, ၂တိ၄း၆)
- ၃။ အနာဂါတ္တိဆိုင်ရာအချိန် (လုကာ၂၁း၈, ရောမာ၃း၁၁, ၁သက်၅း၁, ၂သက်၂း၆)

နံပါတ်၂နှင့်၃ သည် ဝေါဟာရ ဆိုင်ရာထပ်တူညီမှုရှိသည်။

ကိုယ်တော်က မိမိပြုရမည့်အမှုကို သိတော်မူပါသည် (၁၂း၂၃, ၁၃း၁, ၁၇း၁-၅)။ ဤခရစ်ဝင်ကျမ်းဝင် အဖြစ်တို့ကိုလှစ်ဟပြခြင်းဖြင့် ဘုရားသခင်လုပ်ဆောင်သော အချိန်ဇယားကို နားလည်စေလေသည် (လုကာ၂၂း၂၂၊ ယောဂး၃၀၊ ၈း၂၀, တမန်တော်၂း၂၃, ၃း၁၈။ ၄း၂၈)။

၇း၇ ‘လောကီသားတို့’ အထူးဆွေးနွေးချက်ခေါင်းစဉ် Kosmos ၁၄း၁၇ ကိုရှု။

- ၇း၈
- NASB - ‘ထိုပွဲသို့ သင်တို့အလိုအလျောက်သွားကြလော့။ ငါမူကားမသွား။’
- NKJV - ‘ထိုပွဲသို့ သင်တို့သွားကြလော့။ ငါမသွားသေး’

NRSV,NJB - ‘ဤပွဲသို့ သင်တို့ အလိုအလျောက်သွားကြလော့၊ ငါမူကားသွားမည်မဟုတ်။’

TEV - ‘ပွဲသို့ သင်တို့သွားကြလော့၊ ငါမူကား ဤပွဲသို့သွားမည်မဟုတ်’

အချို့ရှေးဟောင်း ဂရိကျမ်းဂန်များ (ဒဲ၊ D နှင့် K) ၌ ကြိယာဝိသေသနဖြစ်သော “သေး” မပါဝင်ပေ။ အစောပိုင်းကျမ်းရေး သူများအနေဖြင့် အခဏ်းငယ်စ နှင့် ၁၀ အကြား သိသာထင်ရှားသည့် ကွဲလွဲမှုကို ဖုံးကွယ်စေလိုဟန်ရှိသည်။ ဤ ကြိယာဝိသေသနကို MSS P⁶⁶, p⁷⁵, B, L, T နှင့် W (NKJV, 20th Century N.T, NIV) တို့တွင် ပါဝင်မည်ကိုတွေ့ရသည်။ ဤဘော်ပြချက်အား အောက်ပါ အတိုင်းနားလည်နိုင်သည်။

၁။ ‘သင်တို့နှင့်အတူ ငါမသွား’ (သင်တို့အကြံအစည်သို့ငါမလိုက်)

၂။ ရှစ်ရက် ကျင်းပသော ထို ပွဲကာလ တဝက် ကျိုးသည့်အချိန် ငါသွားမည် (ပွဲတော်ရက်ကာလ အတောအတွင်းဖြစ်ကြောင်း ဘော်ပြချက်)

ကျမ်းချက် ၇:၁၀-၁၃ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည်ထိုပွဲသို့ မထင်မရှား ကြွတော်မူ၏။ ထိုပွဲ၌ ယုဒလူတို့က ယေရှုသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။ လူအစုအဝေးတို့သည် ကိုယ်တော်ကို အကြောင်းပြု၍ အုတ်အုတ်သံသံ ဖြစ်ကြ၏။ အချို့တို့က သူသည် သူတော်ကောင်းဖြစ်သည်ဟူ၍ ၎င်း၊ အချို့တို့က သူတော်ကောင်းမဟုတ်၊ လူများကို လှည့်ဖြားသည်ဟူ၍ ၎င်း ဆိုကြ၏။ သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည်အလင်းမပြောဝံ့ကြ။

၇:၁၁ “ယုဒလူတို့” သခင်ယေရှုနှင့် အပြန်အလှန်ပတ်သက်မှုရှိနေသည့် အုပ်စု လေးစုရှိနေသည်။

၁။ ညီတော်များ၊

၂။ ယုဒဘာသာရေး ခေါင်းဆောင်များ၊

၃။ ပွဲတော် ဆင်နွှဲရန် ဘုရားဖူးလာကြသည့်လူအုပ်ကြီး၊

၄။ ဆန်ဟီဒရင် လွှတ်တော်နှင့် ကိုယ်တော်ကိုသတ်ရန် ၎င်းတို့၏အကြံအစည်ကိုသိထားသည့် ယေရှုလင်မြို့ခံလူအချို့၊

၇:၁၂ ‘လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သံသံဖြစ်ကြ၏’ လူတိုင်းအပေါ် ဧဝံဂေလိသက်ရောက်မှု လက္ခဏာကို မြင်ရသည်။ ဤအချက်က လူသားမျိုးနွယ်အကြား ဝိညာဉ်ရေးရာအမြင်၊ အဆင့်အတန်းကွာခြားမှုရှိကြကြောင်း သုံးသပ်နိုင်သည် (၇:၄၀-၄၄)။

▣ ‘လူများကိုလှည့်ဖြားသည်’ ကြိယာအသုံး planaō ကို အောက်ပါတို့၌ အသုံးပြုသည်။

၁။ မှားယွင်းသောဆရာများ (မသဲ၂၄:၁၁, ၂တီ၃:၁၃, ၁ယော၁:၈, ၂:၂၆, ၃:၇)

၂။ မေရှိယအတုအယောင် (မသဲ၂၄:၄-၅, ၂၄) ယေရှုအား ယုဒလူတို့၏အမြင် (ယော၇:၁၂, ၄၇, မသဲ၂၇:၆၃)

၃။ ကိုယ့်ကိုကိုယ်လှည့်ဖြားသူများ (၁ကော၃:၁၈, ၁ယော၁:၈) သို့မဟုတ်

၄။ လှည့်ဖြားခံရသောသူများ (၁ကော၆:၉, ၁၅:၃၃, ဂလာတီ၆:၇, ယာကုပ်၁:၁၆)

ကြယ်စုများမှ ပုံမှန်လည်ပတ်ရမည့် လမ်းကြောင်းပေါ်တွင်မရှိဘဲ ဦးတည်ရာမဲ့ လွင့်မျောနေသော ဂြိုဟ်သိမ်များ အား ဤအသုံးအနှုံးဖြင့် ရည်ညွှန်းလေ့ရှိသည်။ ၎င်းတို့ကို ‘ဦးတည်ရာမရှိ၊ ရောက်တတ်ရာရာသွားသူများ’ ဟုခေါ်သည်။

၇:၁၃ “ယုဒလူတို့” လူအုပ်ကြီးတစ်ခုကို ခြုံကြည့်သော် ယုဒလူများချည့်ဖြစ်သော်လည်း ဤနေရာ၌ ယောဟန်အထူးပြညွှန်သည်မှာ ယေရှုလင်မှ ဘာသာရေးခေါင်းဆောင်များဖြစ်သည်။ ၇:၁ မှ မှတ်စုကိုရှု။

ကျမ်းချက် ၇:၁၄-၁၈ ထိုပွဲကိုခံစဉ်တွင် ယေရှုသည် ဗိမာန်တော်သို့ တက်၍ ဆုံးမဩဝါဒပေးတော်မူ၏။ ယုဒလူတို့သည် အံ့
 ဩ၍ ဤသူသည် စာမသင်ဘဲလျှင် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။ ယေရှုကလည်း ငါဟောသောဒေသနာသည် ငါ
 ၏ဒေသနာမဟုတ် ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။ ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား
 ဤဒေသနာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော။ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍
 သိလိမ့်မည်။ ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏
 ဘုန်းအသရေကို ရှာသောသူမူကား ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသာမရှိ။

၇:၁၄ ‘ထိုပွဲကိုခံစဉ်တွင်’ သခင်ယေရှု ဤအချိန်ထိ စောင့်ဆိုင်းခဲ့သည့် အကြောင်းရင်းကို အတိအကျမသိရသော်လည်း ကိုယ်တော်
 နှင့်စပ်ဆိုင်၍ ဘုရားဖူးလာသူများနှင့် မြို့ခံလူများအကြား လုံလောက်သော ဆွေးနွေးမှုပြုနိုင်ရန် ခေတ္တစောင့်ဆိုင်းခြင်းအဖြစ် တွေးဆ
 နိုင်သည်။ ယုဒခေါင်းဆောင်များဘက်မှ ထင်ထင်ပေါ်ပေါ် ရန်ပြုလာမည့်အချိန်ကိုလည်း စောင့်ဆိုင်းဟန်ရှိသည် (၁၃)။

▣ ‘ဆုံးမဩဝါဒ’ သခင်ယေရှု၏ ပြောဆိုမှုတို့၌ အောက်ပါအသွင်များတွေ့ရသည်။

- ၁။ သင်ကြားခြင်း၊ မသဲ၄:၂၃, ၅:၂, ၁၉, ၇:၂၉, အစရှိသည့် ယောဖီး၅၉, ၇:၁၄, ၂၈, ၃၅, ၈:၂၀, ၂၈
- ၂။ ဟောကြားခြင်း၊ လုကာ၄:၁၈, ၇:၂၂, ၉:၆, ၂၀:၁

ဖန်ဆင်းထားသော လူသားအတွက် ဘုရားသခင်၏သမ္မတရားကို ရည်ညွှန်းရန် အဓိပ္ပါယ်ထပ်တူညီစွာ အသုံးပြုထားဟန်ရှိသည်။ ဤ
 ဖွင့်ပြခြင်းသည် အသိပေးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း ကို အမြဲဆိုလိုသည်။ အသက်တာ၌ ဦးစားပေးထားသည့်အရာများ ပြောင်းလဲ
 ရန်အလို့ငှါ ဆုံးဖြတ်ချက်သည်လည်း တွဲလျက်ပါလာရန်ဖြစ်သည်။ သမ္မတရားက အရာခပ်သိမ်းကိုပြောင်းလဲစေနိုင်သည်။

၇:၁၅ ‘ဤသူသည် စာမသင်ဘဲလျှင် အဘယ်သို့ တတ်ဘိသနည်း’ တရားဝင်ဖွင့်ထားသော ရမ္မီဆိုင်ရာ မည်သည့်ကျောင်းကိုမျှ မ
 တက်ခဲ့ဖူးကြောင်း၊ သို့မဟုတ် ထင်ရှားကျော်ကြားသည့် ရမ္မီတဦးဦး၏ တပည့်မဟုတ်ကြောင်းကို ဆိုလိုသည်။ ‘ဤသူ’ ဟူသော အသုံး
 အနှံ့က ပမာမခန့် အဓိပ္ပါယ်ဆောင်သည့် အခေါ်ဖြစ်သည်(၁၈:၁၇, ၂၉)။

ယေရှု၏ဩဝါဒသည် ကြားရသူတို့အဘို့ အံ့ဩစရာဖြစ်ရသည် (မာကု၁:၂၁-၂၂, လုကာ၄:၂၂)။ အကြောင်းမှာ (၁) ပြော
 သည့်အကြောင်းအရာ နှင့် (၂) ဖွဲ့စည်းပုံကြောင့်ဖြစ်သည်။ သာမန်ရမ္မီတဦးက အခြားသူတဦးကို ကိုးကားလေ့ရှိသော်လည်း ယေရှုကမူ
 ထာဝရဘုရားကိုသာ ကိုးကားသောကြောင့်တည်း။

၇:၁၆ သခင်ယေရှုက တဖန်လူတို့အာရုံကို ဆွဲယူပြန်သည်မှာ ခမည်းတော်ဘုရားကို နာခံခြင်း (၅:၁၉) သာမက ခမည်းတော်နှင့်သီး
 သန့် အကျွမ်းဝင်သည့် အနေအထားကိုပါ မိန့်ဆိုပြန်သည်။ ၎င်းတို့၌ မြေသားဖြစ်သော ဆရာများသာရှိသော်လည်း ကိုယ်တော်၌မူ
 ကောင်းကင်နှင့်ဆိုင်သော ဆရာရှိလေသည်။

၇:၁၇ ‘မည်သည်ကား’ (လျှင်) Third class conditional sentence ဖြစ်သည်အတိုင်း ဖြစ်နိုင်ခြေရှိသော သို့မဟုတ်
 ဖြစ်နိုင်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ဤအချက်သည် စေ့စေ့ဆင်ခြင်အပ်သော၊ တလောကလုံးကို ကမ်းလှမ်းလျှက်ရှိသည့်စဝံဂေလီ
 (၁:၁၂, ၃:၁၆) ဖြစ်ပြီး ဘုရားသခင်တန်ခိုးအာဏာတော်လည်းဖြစ်သည် (၆:၄၄, ၆၅)။ ဝိညာဉ်တော်ကသာလျှင် နှလုံးသားတံခါးကို
 ဖွင့်ပါမည်(၁၆:၈-၁၃)။

၇:၁၈ သခင်ယေရှုအနေဖြင့် ကျရှုံးလျက်ရှိသောလူသားနှင့်ကွာခြားမှု၌ သီးသီးသန့်သန့်ဖြစ်ခြင်းကို (၁) မိမိ၏ဘုန်းအသရေကို မရှာ
 ခြင်း (၂) ခမည်းတော်၏ဘုန်းအသရေကို သာရှာခြင်း (၃) ယုံလောက်သောသူဖြစ်ကြောင်း နှင့် (၄) အပြစ်နှင့် ကင်းစင်သောသူဖြစ်
 ကြောင်း တို့ဖြင့် အခိုင်အမာပြောဆိုသည်။

▣ ‘စေလွှတ်တော်မူသော သူ၏ဘုန်းအသရေ’ ၁:၁၄ မှ မှတ်စုကိုရှု။

▣ ‘ထိုသူ၌ မုသာမရှိ’ အပြစ်သားတို့ကို ကိုယ်စားယေရှုအသေခံနိုင်လေသည်။ အကြောင်းမှာ ယေရှုအနေဖြင့် မိမိအပြစ်နှင့်
 အလျောက် အသေခံစရာ မလိုသောကြောင့်တည်း (၂ကော၅:၂၁)။ ယေရှု၏အပြစ်နှင့်ကင်းစင်ခြင်းသည် သီဩလော်ဂျီဆိုင်ရာ အလွန်အ
 ရေးကြီးသော အချက်ဖြစ်သည်။ ထိုအချက်ကို ပုံစံအမျိုးမျိုးဖြင့် မကြာခဏတော်ပြုလေ့ရှိသည်။

- ၁။ လုကာ၂၃:၄၁
- ၂။ ယောဖီး၆၉၊ ၇:၁၈၊ ၈:၄၆၊ ၁၄:၃၀
- ၃။ ၂ကော၅:၂၁
- ၄။ ဟေဗြဲ၄:၁၅၊ ၇:၂၆၊ ၉:၁၄

၅။ ဘေးဒဏ်၊ ၂၂ (ဟောရှာယ၅၃း၉)
၆။ ဘေးဒဏ်၊ ၃၅၊ ၇

ကျမ်းချက် ၇း၁၉-၂၄ မောရှေသည် ပညတ်တရားကို သင်တို့အားပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ့်ကြောင့်ရှာကြံကြသနည်းဟု မိန့်တော်မူ၏။ လူအစုအဝေးကလည်း သင်သည်နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကိုသတ်အံ့သောငှါ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။ ယေရှုကလည်းငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့သြခြင်းရှိကြ၏။ မောရှေသည် အရေးဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစ ခံရသည်ဟုမဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း။ ထို့ကြောင့်ဥပုသ်နေ့၌ သင်တို့သည် အရေးဖျားလှီးခြင်းကိုပေးကြ၏။ မောရှေ၏တရား မပျက်စေခြင်းငှါ လူသည် ဥပုသ်နေ့၌ အရေးဖျားလှီးခြင်းကိုခံရလျှင် ငါသည်ဥပုသ်နေ့၌ လူတို့ကိုယ်လုံးကို ကျန်းမာစေသောကြောင့် သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။ မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။

၇း၁၉ သဒ္ဒါဖွဲ့စည်းပုံအရ ဟုတ်မှန်ကြောင်းဝန်ခံစေသည့် မေးခွန်းမျိုးဖြစ်သည်။

▣ ‘ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်’ ယေရှုလင်မြို့ပွဲတော်သို့ လိုအပ်၍ လာတက်ရောက်သော ဤယုဒလူတို့အတွက် ဤစကားက တုန်လှုပ်စရာ ဖြစ်မည်အမှန်ပင်။

မောရှေ၏ပညတ်တရားက လူသတ်မှုကျူးလွန်ရန် ကြိုတင်ကြံစည်မှုကိုပင် ရှင်းလင်းစွာ တားမြစ်ထားသည့်တိုင်၊ ဘာသာရေးခေါင်းဆောင်များက ထို ပညတ်တရားကို ကျူးလွန်ရန် အကွက်ချစီစဉ်နေကြသည်။ ဒေသခံများကလည်း ထိုအကြံအစည်ကို သိနေလျက်ပင် ဆီးတားရန်၊ ကန့်ကွက်ရန် အလျဉ်းမစဉ်းစားကြချေ။

▣ ‘ငါ့ကိုသတ်အံ့သောငှါ အဘယ့်ကြောင့်ရှာကြံကြသနည်း’ အခင်းငယ်၂၀ မှ မေးခွန်းသည် ဘာသာရေးခေါင်းဆောင်များထံမှထွက်လာသည်မဟုတ်ဘဲ၊ ကိုယ်တော်အား သတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှုကို အလျဉ်းမသိထားသည့် ဘုရားဖူးလာ လူအုပ်ကြီးထံမှဖြစ်သည်။ နောက်ပိုင်း အခင်းငယ်၂၅ ရောက်မှ ကိုယ်တော်အား သတ်ရန်လျှို့ဝှက်ကြံစည်နေမှုကို သိလာကြတော့သည်။

ဘာသာရေးခေါင်းဆောင်ပိုင်းကလည်း အတွင်းမှနတ်ဆိုးတန်ခိုးဖြင့် လုပ်ဆောင်နေသည်ဟု စွဲချက်ထင်ကြသည် (မသဲဇး ၃၄, ၁၁:၁၈, ၁၂:၂၄, မာကုဒုး၂၂-၃၀, ယောစး၄၈-၅၂, ၁၀:၂၀-၂၁)။

၇း၂၀ ‘သင်သည်နတ်ဆိုးစွဲသောသူဖြစ်၏’ သခင်ယေရှုနှင့်တွေ့ဆုံဖူးသူတိုင်းက ကိုယ်တော်၌ ဝိညာဉ်ရေးရာတန်ခိုးတစ်ခုရှိနေကြောင်း ရှင်းလင်းစွာ သိထားကြသည်။ မေးခွန်းက “ဤတန်ခိုးကို အဘယ်ကရသနည်း” ဟု နားလည်နိုင်သည်။ သခင်ယေရှု၏ နိမိတ်လက္ခဏာတို့ကို ယုဒခေါင်းဆောင်များ မငြင်းနိုင်ပေ။ သို့ဖြစ်ရာ ထိုတန်ခိုးသည် စာတန်၊ နတ်ဆိုးတန်ခိုးဟု တွေးထင်စွပ်စွဲကြသည်(စး၄၈-၄၉,၅၂, ၁၀:၂၀)။

ဤကျမ်းချက်၌ ဘုရားဖူးလာရောက်သူ လူအုပ်ကြီးက အလားတူ စကားကို ပြောသော်လည်း အဓိပ္ပါယ်ဆိုလိုချက်ချင်း မတူပေ။ ၎င်းတို့အနေဖြင့် ကိုယ်တော်အား အဓိပ္ပါယ်မဲ့၊ စိတ်ပေါ့သွပ်သည့်ပုံစံဖြင့်သာ မြင်ကြသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် ‘နတ်ဆိုး၊ ဝိညာဉ်ဆိုး’

က။ ရှေးလူဟောင်းတို့၌ သစ်ပင်၊ ကျောက်တုံး၊ လေ အစရှိသည့် အရာဝတ္ထုအားလုံးတွင် ဝိညာဉ်ရှိသည်ဟူသော အယူအဆ (Animism) ရှိခဲ့သည်။ လူ၏ပင်ကိုယ်စရိုက် လက္ခဏာထူးခြားချက်တို့သည် သဘာဝအရာများ၊ တိရိစ္ဆာန်များ အစရှိသည် တို့နှင့်စပ်ဆိုင်သည်ဟု မှတ်ယူခဲ့ကြသည်။ လူနှင့်အတူရှိနေသည့် ဝိညာဉ်အရာများမှ တဆင့်လူ့ဘဝအသက်တာသည် အပြန် အလှန် အကျိုးသက်ရောက်မှု ရှိသည်ဟုလည်း ခံယူခဲ့ကြသည်။

ခ။ အထက်ပါ သာဓကများပေါ်အခြေပြု၍ polytheism (ဘုရားများစွာကိုးကွယ်မှု) ဖြစ်လာသည်။ သာမန်အားဖြင့် ထိုဝိညာဉ် လောက (genii) တို့မှာ အဆင့်နိမ့်သောဘုရားများ သို့မဟုတ် လူတိုင်း နတ်တိုင်း (နတ်ဆိုး၊ နတ်ကောင်းနတ်မြတ်) များ ဖြစ်သည်အတိုင်း လူတိုင်းချင်းစီတိုင်း၏ ဘဝအသက်တာတိုင်း၌ သက်ရောက်မှုရှိသည်ဟု ခံယူကြသည်။

၁။ မက်ဆိုပိုတေးမီးယား၊ (ရှုတ်ထွေး၍ ဝရုန်းသုန်းကားနိုင်သည်။)

၂။ အီဂျစ် (အစီအစဉ်တကျနှင့် လုပ်ဆောင်မှုအသီးသီးတို့ရှိကြသည်။)

၃။ ခါနာန် (W.F.Albright ၏ *Archaeology and the Religion of Israel*, pp.67-92 ကိုရှု။)

ဂ။ ဓမ္မဟောင်းကျမ်း၌မူ နတ်ဘုရားများ၊ ကောင်းကင်တမန်များ၊ နတ်ဆိုးဝိညာဉ်ဆိုး အရာများကို ကျယ်ကျယ်ပျံ့ပျံ့မတွေ့ရလှပေ ဖြစ်နိုင်ခြေရှိသည်မှာ monotheism (တဆူဘုရားကိုးကွယ်မှု) ကို တင်းတင်းကျပ်ကျပ်ကျင့်သုံး ခဲ့ခြင်းကြောင့် ဖြစ်တန်ရာ သည် (ထွက်မြောက်ရာစား၁၀၊ ၉း၁၄၊ ၁၅း၁၁၊ တရားဟောရာ၄း၃၅၊ ၆း၄၊ ၃၃း၂၆၊ ဆာလံ၃၅း၁၀၊ ၇၁း၁၉၊ ၈၆း၈၊ ဟေရှာယ၄၆း၉၊ ယေရမိ၁၀း၆-၇၊ မိက္ခာ၇း၁၈)။ ဤ မိစ္ဆာဒိဋ္ဌိ အယူရှိသော ဒေသများ (Shedim တရားဟောရာ၃၂း၁၇၊ ဆာ လံ၁၀း၃၇) မှ အောက်ပါအတိုင်း အမည်နာမများတွေ့ရသည်။

၁။ Se'im (လူတိုင်း နတ်တိုင်းတော်စိုးနတ် သို့မဟုတ် အမွေးထူနတ်၊ ဝတ်ပြုရာ၁၇း၇၊ ၂ရာချုပ်၁၁း၁၅)

၂။ Lilith (သွေးဆောင်ဖြားယောင်းသည့် နတ်မ၊ ဟေရှာယ၃၄း၁၄)

၃။ Mavet (မြေအောက်ကမ္ဘာ mot ကမ္ဘာမှ ခါနာန်နတ်ဘုရားများအတွက် သုံးနှုံးသော သေခြင်းနှင့်စပ်ဆိုင်သည့် ဟေဗြဲအ သုံးအနှုံး၊ ဟေရှာယ၂၈း၁၅၊၁၈၊ ယေရမိ၉း၂၁ နှင့် တရားဟော၂၈း၂၂ လည်းဖြစ်နိုင်သည်။)

၄။ Resheph (ရောဂါဘယ ဖြစ်စေသော ...၊ တရားဟောရာ၃၂း၂၄၊ ဆာလံ၇၈း၄၈၊ ဟဗက္ကုတ်၃း၅)

၅။ Dever (အနောက်အယုတ်ကြီးစွာပေးသော၊ ဆာလံ၉၁း၅-၆၊ ဟဗက္ကုတ်၃း၅)

၆။ Az'azel (အမည်နာမအတိအကျ မသိရသော်လည်း ကန္တာရနတ် ဖြစ်ဘွယ်ရှိသည်။ ဝတ်ပြု၁၆း၈၊၁၀၊၂၆)

(အထက်ပါဥပမာများအား *Encyclopaedia Judaica*, Vol-5, p.1523 မှကောက်နုတ်သည်။)

သို့ရာတွင် အထက်ပါအချက်များမှာ ဓမ္မဟောင်းမှ ထာဝရဘုရားနှင့်ကင်းကွာ၍ သီးခြားရပ်တည်မှုမျိုးမဟုတ်ပေ။ စာတန်သည် ထာဝရ ဘုရား၏ ကျွန်(ယောဘ၁-၂၊ဇာခရိ၃) သာဖြစ်၍ သီးခြားလွတ်လပ်စွာ ရပ်တည်နေသည်မဟုတ်ဘဲ မိမိကိုယ်ကိုဗဟိုပြုနေသည့် ရန်သူ သာဖြစ်သည် (A.B. Davidson, *A Theology of the Old Testament*, pp.300-306)။

ဃ။ ဗာဗုလုန်တို့၏ သိမ်းသွားခြင်းကို ခံရသည့်ကာလ (၅၈၆-၅၃၈ B.C) အတွင်း ယုဒဘာသာတိုးတက်မှုများစွာရှိလာသည်။ ပါ ရှားတို့ ယုံကြည်ကိုးကွယ်ရာ Zoroasta အယူဝါဒမှ နတ်ကောင်းနတ်မြတ် Mazda သို့မဟုတ် Ormazd နှင့် ဆန့်ကျင် ဘက်နတ်ဆိုး Ahriman တို့မှာ သီဩလော်ဂျီ ရှုထောင့်တခုအရ လွှမ်းမိုးမှုရှိလာသည်။ ထိုအရာများအားဖြင့် သိမ်းသွားခြင်း ကာလ နောက်ပိုင်းတွင် ထာဝရဘုရားနှင့် ကောင်းကင်တမန်များကတဘက်နှင့် စာတန်နှင့်အပေါင်းအပါ နတ်ဆိုးဝိညာဉ်ဆိုး များ အကြား ခံယူမှုကို ယုဒဘာသာ၌ တွေ့လာရသည်။

မကောင်းဆိုးဝါးနှင့်စပ်ဆိုင်၍ ယုဒဘာသာ၏ သီဩလော်ဂျီခံယူမှုကို Alfred Edersheim ၏ ‘*The Life and Times of Jesus the Messiah*, Vol.2, appendix XIII (pp-749-863) နှင့် XVI (pp770-776) တွင်တွေ့ရသည်။

ယုဒဘာသာ၌ မကောင်းဆိုးဝါးနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ခံယူသည်။

၁။ စာတန် (Sammael)

၂။ လူအထဲ၌ရှိနေသည့် ဆိုးညစ်သည့် ရည်ရွယ်ချက် (yetzer hara)

၃။ သေဆုံးသောကောင်းကင်တမန်၊

Edersheim က ဤအချက်ကို (၁) ရိုးစွပ်သူ (၂) ဖြားယောင်းသူ နှင့် (၃) ဒဏ်ခတ်သူအဖြစ် ဘော်ပြသည် (Vol.2 p-756)။ ဤအရာတို့သည် သိမ်းသွားခြင်းနောက်ပိုင်းယုဒဘာသာနှင့် နတ်ဆိုးဝိညာဉ်ဆိုး ဆိုင်ရာ၌ ဓမ္မသစ်ကျမ်း၏ ဘော်ပြမှုအကြား သီသြလော်ဂျီဆိုင်ရာ ကွာခြားမှု အမှတ်သညာပင်ဖြစ်သည်။

င။ ဓမ္မသစ်ကျမ်းစာ၊ အထူးသဖြင့် ခရစ်ဝင်ကျမ်းများ၌ နတ်ဆိုးဝိညာဉ်ဆိုးများသည် ဘုရားနှင့်လူတို့အတွက် ဆန့်ကျင်ဘက်အဖြစ် အတည့်အလင်းဆိုနိုင်သည်။ (ယုဒဘာသာ၌ စာတန်ကို လူသားမျိုးနွယ်၏ ရန်သူအဖြစ်သာမြင်၍၊ ဘုရား၏ရန်သူ အဖြစ်မမြင်ပေ။) ဘုရားသခင်၏အလိုတော်၊ စည်းမျဉ်းနှင့် နိုင်ငံတော်ကို ဆန့်ကျင်ဘက် ပြုသောသူများသာဖြစ်သည်။

သခင်ယေရှုက လူထံမှ ဤဝိညာဉ်ဆိုးများအား ရင်ဆိုင်၍ နှင်ထုတ်လေတိုင်း (၁) ညစ်ညူးသောနတ် (လုကာ၄:၃၆ ၆:၁၈) သို့မဟုတ် (၂) နတ်ဆိုး (လုကာ၇:၂၁, ၈:၂) ဟုခေါ်သည်။ သခင်ယေရှုက နာမကျန်းဖြစ်ခြင်း (စိတ်နှင့်ခန္ဓာ) နှင့် နတ်ဆိုးစွဲခြင်း အကြား၌ ရှင်းလင်းစွာခွဲခြားထားသည်။ ဤဝိညာဉ်ဆိုးများကို သေချာစွာ သိတော်မူသည့်အပြင်ရေရွတ်ဆုံးမ၍ နှင်ထုတ်ခြင်းဖြင့် ကိုယ်တော်၏တန်ခိုးတော်နှင့် ထိုးထွင်းသိမြင်မှုကို ထင်ရှားစွာထုတ်တော်သည်။ မကြာခဏပင် ထိုဝိညာဉ်ဆိုးတို့က ကိုယ်တော်အား အသိအမှတ်ပြု၍ ညွှန်းဆိုကြသောအခါ ကိုယ်တော်က ၎င်းတို့အား သက်သေခံခွင့်မပေးဘဲ တိတ်ဆိတ်စွာ နေရန်နှင့် ထိုသူ၏အထဲမှထွက်သွားစေသည်။ နတ်ဆိုးအား ချည်နှောင်ဆုံးမခြင်းသည် စာတန်၏နိုင်ငံတော်အား ခြေမှုန်းခြင်း လက္ခဏာပင်ဖြစ်သည်။

ဓမ္မသစ်ကျမ်းဩဝါဒစာစောင်များတွင် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ဘော်ပြခြင်းမပြုသည်မှာ အံ့ဩဘွယ်ဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူးအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းထားသော ဤနတ်ဆိုးနှင်ထုတ်သည့် ချည်နှောင်ဆုံးမမှုသည် အနာဂါတ်မျိုးဆက်ဖြစ်သော အမှုတော်ဆောင်များနှင့် ယုံကြည်သူများ အတွက် နည်းစနစ်လုပ်ထုံးလုပ်နည်း တခုအဖြစ် သီးသီးသန့်သန့် မရှိချေ။

စ။ မကောင်းဆိုးဝါးသည် အမှန်တကယ်ရှိ၍ ပုဂ္ဂိုလ်လည်းဖြစ်သည့်အပြင် မျက်မှောက်ကာလ၌ တည်ရှိနေသည်။ ၎င်း၏စတင်ဖြစ်တည်ပုံနှင့် ဦးတည်ရာကို မဘော်ပြပေ။ သမ္မာကျမ်းစာက ၎င်းတို့အမှန်ရှိကြောင်း အတည်ပြုသလို ၎င်းတို့၏လွှမ်းမိုးချုပ်ကိုင်မှုကိုလည်း ဆန့်ကျင်ရှုတ်ချသည်။ နတ်ဆိုးနှင့်နတ်ကောင်း နှစ်မျိုးအယူမှာလည်းလုံးဝမဟုတ်ပေ။ အရာခပ်သိမ်းအားလုံးကို ထိန်းချုပ်နိုင်သော ထာဝရအရှင်ဘုရားသခင်သည် ၎င်းတို့ကိုခြေမှုန်း၍ စီရင်ပြီး ဖန်ဆင်းခြင်းအရာများမှ ဖယ်ရှားမည်ဖြစ်သည်။

ဆ။ ဘုရားသခင်၏လူများက မကောင်းဆိုးဝါးကို ဆီးတားကြရပါမည်(ယာကုပ်၄:၇)။ ယုံကြည်သူသည် ထိုဝိညာဉ်ဆိုးများ၏ ထိန်းချုပ်မှုအောက်၌ မရှိပါ (၁ယော၅:၁၈)။ သို့သော် ယုံကြည်သူတို့ သွေးဆောင်ခံရနိုင်ပြီး ၎င်းတို့၏သက်သေနှင့် အောင်မြင်မှုကို ပျက်ဆီးစေနိုင်သည် (ဧဖက်၆:၁၀-၁၈)။ ထိုဝိညာဉ်လောကသည် ယုံကြည်သူတို့အတွက် လောကနှင့်စပ်ဆိုင်သည့် အခဏ်းကဏ္ဍတခုလည်းဖြစ်သည်။ ယုံကြည်သူတို့အနေဖြင့် ထိုအရာများကိုစူးစမ်းခြင်း၊ ထိုအသွင်ဆောင်ခြင်း စိတ်ပညာဆိုင်ရာဖြင့် ဆက်စပ်ရန်အားထုတ်ခြင်းတို့ လုပ်ခွင့်မရှိပါ။ ထိုအရာများ စိမ့်ဝင်ဖုံးလွှမ်းလာခြင်းဖြင့် မိမိအသက်တာအလဲထိုးခံရနိုင်ရာ ခရစ်တော်အားဖြင့် အောင်မြင်ခြင်းအသက်တာ၌သာ လျှောက်လှမ်းရန်လိုအပ်ပေသည်။

၇:၂၂ ‘မောရှေမှအစစွာ ခံရသည်ဟုမဆိုလို၊ ဘိုးဘေးများမှဆက်ခံရသတည်း’

အရေဖျားလှီးခြင်းသည် မောရှေ၏ပညတ်တရားမှအစပြုခဲ့ခြင်း မဟုတ်ဘဲ (ထွက်မြောက်ရာ၁၂:၄၈, ဝတ်ပြု၁၂:၃) ထာဝရဘုရားနှင့် အထူးပဋိညာဉ်ဖွဲ့ခြင်း လက္ခဏာအဖြစ် အာဗြဟံအား အစပြုပေးခဲ့ခြင်းဖြစ်သည် (ကမ္ဘာဦး၁၇:၉-၁၄, ၂၁:၄, ၃၄:၂၂)။

▣ ‘ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကိုပေးကြ၏’ သခင်ယေရှုအနေဖြင့် အဓိကပြောနေသည်မှာ ကလေးငယ်လေးတဦးအား အရေဖျားလှီးခြင်းပေးဘို့ရန်မူ ၎င်းတို့၏ ဥပုသ်နေ့ကို လိုလိုလားလား ဘေးချိတ်တတ်ကြသော်လည်း (Shab 132a ; Sabh 18:3; 9:1-6) ဥပုသ်နေ့၌ လူတို့ကိုယ်လုံး ကျန်းမာစေခြင်း အမှု၌မူ ဥပုသ်နေ့ကိုအလေးအမြတ်ထားကြပြန်သည်။ ဤအခဏ်းကဏ္ဍနှင့်စပ်ဆိုင်၍ ယုဒဘာသာလုပ်ထုံးကို သခင်ယေရှုက ယုတ္တိယုတ္တန်ရှိစွာ တွေးမိစေရန် ပြောဆိုမှုမှာ ထူးခြားသည်။

၇:၂၃ ‘လျှင်’ ဤ First Class conditional sentence သည် ကျမ်းရေးသူ၏ ရှုထောင့်အမြင်၊ သို့မဟုတ် ၎င်း၏ရေးသားမှုရည်ရွယ်ချက်များမှ အမှန်တရအဖြစ်မှတ်ယူရသည်။

▣ ‘ငါသည်ဥပုသ်နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့် သင်တို့သည်ငါ့ကိုအမျက်ထွက်ရာသလော’

၅:၁-၉ မှ သခင်ယေရှု အနာငြိမ်းစေခြင်း၊ သို့တည်းမဟုတ် မှတ်တမ်းမပြုထားသည့် ပွဲတော်ကာလအတွင်း ကိုယ်တော်၏အနားငြိမ်းစေခြင်းတရုကို ရည်ညွှန်းဟန်ရှိသည်။

ဂရိစကားလုံး“အမျက်ထွက်ခြင်း” (chalaō)ကို ဓမ္မသစ်ကျမ်း၌ ဤနေရာ၌သာရှားရှားပါးပါးတွေ့ရသည်။ ဂရိစာပေတရုလုံး၌ ၎င်းအားအရံစကားလုံး အဖြစ်သာတွေ့ရသည် (BAGD, p.883 နှင့် MM, p.689)။ “ခါးသည်းမုန်းတီးခြင်း” (cholē; မသဲ၂၇:၃၄) နှင့်လည်းဆက်စပ်မှုရှိသည်။ အဘယ့်ကြောင့်ဤစကားလုံးကို သခင်ယေရှုအသုံးပြုရကြောင်းကို အတိအကျမသိရပေ။ ‘ဘုရားသခင်၏ အမျက်တော်’ ပုံစံ ၎င်းတို့လုပ်ပြုနေခြင်းသည် သခင်ယေရှုက ဘုရားသခင်၏အလိုတော်နှင့် ပညတ်တော်ကို အကြမ်းဖက်နေသော ကြောင့် ၎င်းတို့က ကာကွယ်ပေးနေရဟန်ပြုခြင်းဖြစ်သည်။

၇:၂၄ ‘မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့်စီရင်ကြလော့’ Present Imperative နှင့် Negative Particle ကို သုံးထားသောကြောင့် လုပ်ဆောင်ပြီးသော အရာတရုကို ရပ်ခိုင်းခြင်းမျိုးဖြစ်သည်။ Aorist Imperative ကနောက်ကလိုက်လာရာ “အ လျင်စလို” အဓိပ္ပာယ်ဖြစ်သည်။ ဟေရှုယာ၁:၃ ကိုရည်ညွှန်းဟန်ရှိသည်။

ကျမ်းချက် ၇:၂၅-၃၁ ထိုအခါယေရှုလင်မြို့သား အချို့ကလည်း ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။ ကြည့်ပါ။ သူသည်ထင်ရှားစွာ ဟောပြော၍ အဘယ်ဖြစ်တားခြင်းကိုမျှ မပြုကြပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။ သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။ ယေရှုလည်း သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်ကဖြစ်သည်ကိုလည်းသိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကြောင်းမူကား ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်းငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင် ကိုယ်တော်ကိုဘမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ မဘမ်းမဆီးကြ။ လူအစုအဝေးထဲ၌ပါသောသူအများတို့သည် ယုံကြည်သည်ဖြစ်၍ ခရစ်တော်သည် ကြွလာတော်မူသောအခါ ဤသူပြုသော နိမိတ်လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။

၇:၂၅ ‘ဤသူကို သတ်အံ့သောငှါရှာကြသည်မဟုတ်လော’ သဒ္ဒါဖွဲ့စည်းပုံအရ ဟုတ်မှန်ကြောင်းဝန်ခံစေသော မေးခွန်းဖြစ်သည်။ (၅:၄၇, ၇:၁၉) အခဏ်းငယ်၃၆ နှင့် ဆက်နွယ်သောမေးခွန်းများမှ ပထမအချက်ဖြစ်သည်။

၇:၂၆

- NASB, REV, NET - ‘သူသည် ထင်ရှားစွာဟောပြော၍’
- NKJV - ‘သူရဲရင့်စွာ ဟောပြော၍’
- NRSV, NJB - ‘သူသည်ပွင့်လင်းစွာ ဟောပြော၍’ (အထူးခေါင်းစဉ် Parrēsia ၇:၄ ကိုရှု။)
- ▣ NASB - ‘ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့ အမှန်မသိကြခြင်းမဟုတ်လော’
- NKJV - ‘ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော’
- NRSV - ‘ဤသူသည် မေရှိယဖြစ်ကြောင်းကို အာဏာပိုင်များ အမှန်သိနိုင်သလော’
- TEV - ‘ဤသူသည် မေရှိယဖြစ်ကြောင်းကို ၎င်းတို့ အမှန်သိနိုင်သလော’
- NJB - ‘ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို အာဏာပိုင်တို့သည် မှတ်မိနိုင်ကြသလော’

သဒ္ဒါဖွဲ့စည်းပုံအရ မဟုတ်မှန်ကြောင်းငြင်းဆန်စေသည့် မေးခွန်းမျိုးဖြစ်သည်။ သို့ဖြစ်စေကာမူ ကိုယ်တော်သည် ခရစ်တော်ဖြစ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ကို မေးခွန်းထဲ၌ပင် ၎င်းတို့ လှစ်ဟထားသည်(၁:၃၁, ၄:၂၉)။

၇:၂၇ 'ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရ' ဤရည်ညွှန်းချက်သည် မာလခိဒုး၁ ပေါ်အခြေပြုထားသော ရဗ္ဗိတို့ခံယူမှုအရ မေရှိယသည် ဗိမာန်တော်သို့ ရုတ်တရက် ပေါ်ထွက်လာမည်ဟု မျှော်လင့်ခံယူထားကြသည်။ ထိုအချက်ကို I Enoch ၄၈:၆ နှင့် IV Ezras ၁၃:၅၁-၅၂ ၌ လည်းတွေ့ရသည်။

၇:၂၈ ဤကျမ်းပိုဒ်၌ သခင်ယေရှု၏ဘော်ပြချက် နှစ်ချက်ရှိသည်။

၁။ ဘုရားသခင်သည် ကိုယ်တော်အားစေလွှတ်တော်မူကြောင်း၊ (၃:၁၇,၃၄၊ ၅:၃၆၊၃၈၊ ၆:၂၉၊ ၇:၂၉၊ ၈:၄၂၊ ၁၀:၃၆၊ ၁၁:၄၂၊ ၁၇:၃၁၊၈၂၊၉၂၊၉၅၊ ၂၀:၂၁)

၂။ ထိုဘုရားသခင်ကို ၎င်းတို့ မသိကြကြောင်း (၅:၃၇,၄၂၊ ၈:၁၉၊၂၇၊၅၄-၅၅၊ ၁၆:၃)

သခင်ယေရှုကြွေးကြော်တော်မူသည်ဟု ယောဟန်က ဘော်ပြသည်(၇:၃၇၊ ၁၂:၄၄၊ မသဲစး၂၉)။ သခင်ယေရှုက အသံကိုဖြင့်၍ ကြွေးကြော်ခြင်းဖြစ်ရာ တနည်းအားဖြင့် ကိုယ်တော်အစပြု သုံးမြဲဖြစ်သော "ငါအမှန်အကန်ဆိုသည်ကား" ကဲ့သို့ အထူးပြုခြင်းအဖြစ် နားလည်ရသည်။ ဤအထူးပြုချက်ကို ကိုယ်တော်က စေ့ငေါ့၍ ပြောဆိုရသည့် ပြဿနာကို ၂၉၌ ဘော်ပြသည်။ ၎င်းတို့က ယေရှုအားဂါလိလဲမှ ထွက်ပေါ်လာသည်ဟု (၃:၄) မှတ်ယူသော်လည်း ဧကန်စင်စစ်ကိုယ်တော်သည် ကောင်းကင်မှဖြစ်သည်။

▣ 'ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏' ခမည်းတော်သည် မှန်သော သစ္စာစောင့်သူ (၃:၃၃၊ ၈:၂၆၊ ၁ယော၅:၂၀) ဖြစ်သကဲ့သို့ သားတော်သည်လည်း မှန်သော သစ္စာနှင့်ပြည့်ဝသူဖြစ်သည် (၇:၁၈၊ ၈:၁၆) (အထူးဆွေးနွေးချက်ခေါင်းစဉ် ၆:၅၅ ကိုရှု)။

၇:၂၉ 'ငါမူကားသိ၏။ အကြောင်းမူကားထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏' ဤဘော်ပြချက်သည် ဘုရား၏နာမကို ရှုတ်ချသေးသိမ်စေခြင်းအဖြစ် ယုဒခေါင်းဆောင်များက တလွဲယူရာ သခင်ယေရှုအား သတ်ရန်လိုအပ်နေသော အတည်ပြုချက်ကို ရသွားလေသည်။ အထူးဆွေးနွေးချက် Apostellō ၅:၂၄ ကိုရှု။

၇:၃၀ 'ကိုယ်တော်ကိုဘမ်းဆီးခြင်း အခွင့်ကိုရှာကြ၏' Imperfect Tense ဖြစ်သောကြောင့် (၁) ကိုယ်တော်ကို ဖမ်းဆီးရန်အခွင့်ကို စတင်ရှာတွေ့ခြင်း၊ သို့တည်းမဟုတ် (၂) ကိုယ်တော်အား ဘမ်းဆီးရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မေရှိယအဖြစ် ယုံကြည်နေသည့် ဘုရားဖူးလူအုပ်ကြီးအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကိုမလိုလားခြင်း အဖြစ် နားလည်ရသည်။

▣ 'ကိုယ်တော်၏ အချိန်မစေ့မရောက်သေးသောကြောင့်' ပရောဖက်ပြုချက် အသုံးအနှုံးဖြစ်သော ဘုရားသခင်ချိန်းချက်သော အချိန်နာရီတစ်ခုကို ထပ်မံတွေ့ရှိရသည် (၂:၄၊ ၇:၆,၃၀၊ ၈:၂၀၊ ၁၂:၂၃,၂၇၊ ၁၃:၁၊ ၁၇:၁)။

၇:၃၁ 'လူအစုအဝေးထဲ၌ ပါသောသူအများတို့သည် ယုံကြည်သည်ဖြစ်၍' ကိုယ်တော်၏မေရှိယအဖြစ်လုပ်ဆောင်မှုနှင့်ပတ်သက်၍ ယူဆလွှဲမှုများစွာရှိနေသည့်ကြားမှပင် သခင်ယေရှု၌ ယုံကြည်မှုစစ်မှန်သူများလည်းရှိနေသည်။ ပြီးပြည့်စုံသော ယုံကြည်ခြင်းမျိုးမည်သူမျှ မပိုင်ဆိုင်နိုင်ပါ (နောဇ၊ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ တပည့်တော်၁၂ ဦး) (အထူးဆွေးနွေးချက်၂:၂၃ ကိုရှု)။

ဝမ်းမြောက်ဘွယ်သတင်းကို ဝေငှသောအခါခါ ဤသို့ဖြစ်မြဲရှိသည်။ အချို့ကယုံကြည်သလို၊ အချို့ကသံသယရှိတတ်ပြီး အချို့က ဒေါသတကြီးပင်တုန်ပြန်တတ်သည်။ ဤနေရာ၌ နက်နဲဆန်းကြယ်သည့် (၁) ဘုရား၏ရွေးကောက်ခြင်း နှင့် (၂) လူ၏အပြစ်နှင့်မိုက်မဲခြင်းတို့၏ လမ်းဆုံ၊ လမ်းခွပင် ဖြစ်တော့သည်။

အလွန်ဆန်းကြယ်လှပါသည်။ ဧဝံဂေလိကို အကြိမ်ကြိမ်ကြားလျှက်ပင် မယုံကြည်နိုင်သူများအား နားမလည်နိုင်အောင်ဖြစ်ရသည်။ သခင်ယေရှု ကြိုတင်မိန့်ဆိုထားသည်အတိုင်း မိသားစုဝင်များကွဲပြားလိမ့်မည်ဟုသောအချက် ပြည့်စုံခြင်းလည်းဖြစ်နိုင်ပါသည်။ ဝမ်းမြောက်ဘွယ် သတင်းက အချို့အတွက် ငြိမ်သက်ခြင်းကို ဆောင်ကျဉ်းပေးသလို အချို့အတွက်မှာမူ ပြဿနာနှင့် အဆုံးသတ်တတ်လေသည်။

▣ 'ခရစ်တော်သည် ကြွလာတော်မူသောအခါ ဤသူပြသော နိမိတ်လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏' ဂရိသဒ္ဒါဖွဲ့စည်းပုံအရ "မဖြစ်နိုင်" ဟူသော အဖြေသို့ဦးတည်မျှော်လင့်သည့် မေးခွန်းပုံစံဖြစ်သည်။ "A Theology of the New Testament" တွင် George E.Ladd ဆိုသူက နိမိတ်လက္ခဏာ အသုံးပြုခြင်းဖြင့် သခင်ယေရှုကို ယုံကြည်တုံ့ရန် အထောက်အမဖြစ်စေကြောင်း အောက်ပါအတိုင်းတင်ပြထားသည်။

ယုံကြည်ခြင်းနှင့်နိမိတ်လက္ခဏာ ဆက်စပ်မှုရှိမရှိ ဟူသောအချက်အတွက် ဖြေဆိုရန်ခက်ခဲမှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဤအချက်မှသည် ဦးတည်ရာ နှစ်ခုရှိနေပုံရသောကြောင့်ဖြစ်သည်။ တခါတရံ နိမိတ်လက္ခဏာများမှာ သခင်ယေရှုအား ယုံကြည်တုံ့ရန် ဦး တည်စေသည့် ရည်ရွယ်ချက်ကိုတွေ့ရသည် (၂:၂၃၊ ၆:၁၄၊ ၇:၃၁၊ ၁၀:၄၂)။ သို့သော် အခြားတဘက်၌မူ နိမိတ်လက္ခဏာကို မြင်ပါ

လျှက်နှင့် အလျှင်းမယုံကြည်နိုင်သူများလည်းရှိပြန်သည်(၆:၂၇, ၁၁:၄၇, ၁၂:၃၇)။ နိမိတ်လက္ခဏာကို မမြင်ရလျှင် မယုံကြည်နိုင်သူများကိုလည်း သခင်ယေရှုက ရှုတ်ချအပြစ်တင်ပြန်သည်ကို လည်းတွေ့ရသည်(၄:၄၈, ၆:၃၀)။ သို့ဖြစ်ရာ နိမိတ်လက္ခဏာနှင့် ယုံကြည်ခြင်းအကြား လွန်ဆွဲမှုအတွက် အဖြေထုတ်ရန်အရေးကြီးသည်။ နိမိတ်လက္ခဏာများမှာ ထူးဆန်းသော်လည်း အဓိပ္ပါယ်မဲ့သည်ဟု ခံယူသော ယုံကြည်ခြင်းမရှိသူတို့အတွက် သခင်ယေရှု၏ နိမိတ်လက္ခဏာမှ စစ်မှန်သော အဓိပ္ပါယ်ကို အသိအမှတ်ပြုရန် ထိုသူ၌ ယုံကြည်ခြင်းလိုအပ်သည်။ ထိုသို့သိမှတ်ယုံကြည်သူအတွက် ထိုနိမိတ်လက္ခဏာများသည် ၎င်း၏ယုံကြည်ခြင်းကို ခိုင်မာနက်နဲစေလေသည်။ သခင်ယေရှု၏ နိမိတ်လက္ခဏာတို့မှာ ယုံကြည်ခြင်းသို့ အတင်းအကျပ် သွေးဆောင်သည့်အရာမျိုးမဟုတ်ကြောင်းထင်ရှားသည်။ အခြားတဘက်၌ယေရှု၏ လုပ်ဆောင်မှုများမှာ အမှုတော်မြတ်အားမြင်နိုင်သူတို့အတို့ယုံလောက်သောသက်သေဖြစ်ပြန်သည်။ ယေရှု၏ လုပ်ဆောင်မှုများအားဖြင့်လူ၏ အပြစ်နွှဲထံစုံလုံးကန်နေသည့်အခြေနေကိုတည်ပြုခြင်းလည်းဖြစ်တော့သည် (P.274)။

ကျမ်းချက် ၇:၃၂-၃၆ ထိုသို့လူများအုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖါရိရဲ့တို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ ကိုစေလွှတ်ကြ၏။ ယေရှုကလည်း ငါသည်သင်တို့နှင့်အတူ ခဏသာနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောသူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ ငါ့ရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင် ယုဒလူတို့က ငါတို့မတွေ့စေခြင်းငှါ သူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျှက်နေသော သူတို့ရှိရာသို့ သွား၍ ဟေလသ လူတို့အား တရားဟောလိမ့်မည်လော။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ ငါ့ရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟုသော စကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။

၇:၃၂ “ဖါရိရဲ့ ... ယဇ်ပုရောဟိတ်အကြီး” ဆန်ဟီဒရင်လွှတ်တော်ဝင်များကို ရည်ညွှန်းသည် (အထူးဆွေးနွေးချက် ၃:၁ ကိုရှု။) ယဇ်ပုရောဟိတ်မင်း တဦးတည်းသာရှိသည်။ သို့သော် ရောမအင်ပါယာ၏ ကျူးကျော် သိမ်းပိုက်သည့်အချိန်မှစ၍ ယဇ်ပုရောဟိတ်အရာသည် အချို့ချမ်းသာကြွယ်ဝသော မိသားစုတို့အတွက် နိုင်ငံရေးနှင့်ဆက်နွှယ်သော ဝင်ငွေကောင်းသည့် အလုပ်အကိုင်အဖြစ် ထိုရာထူးအား အရောင်းအဝယ်ပြုလာကြရာ မိသားစုတခုမှသည် နောက်တခုသို့ လက်လွှဲယူကြလေသည်။

☐ ‘ကိုယ်တော်ကိုဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏’ လေဝိလူဖြစ်သော ဗိမာန်တော်အစောင့် အကြပ်များ ကို ရည်ညွှန်းသည်။ ဗိမာန်တော်ပြင်ပ ဧရိယာအတွက်လည်း ၎င်းတို့၌ လုပ်ပိုင်ခွင့်အတိုင်းအတာတခု ထိရှိသည် (၇:၄၅၊ ၄၆၊ ၁၈:၃၊ ၁၂:၁၈၊ ၂၂)။

၇:၃၃ ‘ငါသည်သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်’ ဤခရစ်ဝင်ကျမ်း၌ အကြိမ်များစွာတွေ့ရသော စကားစုဖြစ်သည် (၁၂:၃၅၊ ၁၃:၃၂၊ ၁၄:၁၉၊ ၁၆:၁၆-၁၉)။ သခင်ယေရှုက မိမိအဘယ်ကဖြစ်သည်ကိုလည်းကောင်း၊ မိမိ၌ မည်သည့်အရာ ဖြစ်လာမည်ကိုလည်းကောင်း သိတော်မူသည် (၁၂:၂၃၊ ၁၃:၁၊ ၁၇:၁-၅)။

☐ ‘ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်’ သခင်ယေရှု၏ အမှုတော်မြတ်ဖြစ်သော ရွေးနှုတ်ကယ်တင်ခြင်းအတွက် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ပြန်လည်တက်ကြွခြင်း နှင့် ရှိနှင့်ပြီးသော ဘုန်းတော်ထင်ရှားစေခြင်းအတွက် ပြန်လည်စုသိမ်းခြင်း အဖြစ်တို့အား ရည်ညွှန်းသည် (၁၇:၁-၅၊ တမန်တော်-၁)။

၇:၃၄ ဤစကားလုံးတို့သည် အထက်ခန်းတွင် တပည့်တော်များနှင့်သခင်ယေရှု အတူရှိစဉ် မိန့်ဆိုသောစကားများ နှင့်အလွန်တူညီကြောင်းတွေ့ရသည် (၁၃:၃၃၊ ၇:၃၆ နှင့် ၈:၂၁)။ သို့သော်လည်း ဤနေရာ၌မူ မယုံကြည်သောသူတို့အား ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည် (လူထုကြီး၊ ယေရှုလင်မြို့ခံများနှင့် ယုဒခေါင်းဆောင်များ)။

၇:၃၅-၃၆ ‘ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျှက်နေသော သူတို့ရှိရာသို့ သွား၍ ဟေလသလူတို့အားတရားဟောလိမ့်မည်လော’ ထေ့ငေါ့သရော်သော အသုံးဖြစ်သည်။ သို့သော်ဤအချက်သည် အစဉ်ရှိခဲ့သော ဘုရားသခင်၏အလိုတော်သာဖြစ်သည် (ကမ္ဘာဦး၃:၁၅၊ ၁၂:၃၊ ဟေရှုယု:၂-၄)။ ပွဲတော်ရက်ကာလအတွင်း ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံများအတွက် နွားအကောင် ခုနှစ်ဆယ်ကို ပူဇော်ရသည်။ ယုဒလူမျိုးများအနေဖြင့် တပါးအမျိုးသားများတွက် တာဝန်သိသိဆုတောင်းပေး၍ အလင်းကိုဆောင်ရသည်။ ဤဘော်ပြချက်အားဖြင့် ထိုလုပ်ထုံးကို ထင်ဟပ်စေဟန်ရှိသည်။ ဤနေရာ၌ ဟေလသဟု ရည်ညွှန်းရာတွင် တပါးအမျိုးသားအားလုံးကို ဆိုလိုသည်။ *disperia* (အရပ်ရပ်သို့ ကွဲပြားလျှက်နေသောသူတို့) မှာ တပါးအမျိုးသားပြည်တို့တွင်နေထိုင်သော ယုဒလူမျိုးများကို

ရည်ညွှန်းသည် (ယာကုပ်၁:၁, ၁ပေး၁)။ ဤကျမ်းပိုဒ်၌လည်း သခင်ယေရှု၏ တင်စားသုံးနှုံးပြောဆိုမှုအား လူအုပ်ကြီးမှ နားလည်မှု လွဲပြန်သည့် နောက်ထပ်သာခမက ပင်ဖြစ်သည်။ ကိုယ်တော်၏ ဩဝါဒပေးပုံ အမျိုးအစားဖြစ်သော ‘အထက်အရပ်’ ‘အောက်အရပ်’ ကဲ့ သို့နားလည်ရမည်အစား တိုက်ရိုက်အနက်ဖွင့် အဓိပ္ပါယ်ကောက်သောကြောင့် နားမလည်နိုင်ကြခြင်းဖြစ်သည်။

ကျမ်းချက် ၇:၃၇-၃၉ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာစမ်း ရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော် ယုံကြည်သောသူတို့သည် ခံရလတ္တံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မမူသေး။

၇:၃၇ ‘ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌’ ဤပွဲတော်သည် ခုနစ်ရက်ပွဲတော် (တရားဟောရာ၁၆:၁၃) လော? သို့တည်း မဟုတ် ရှစ်ရက်ပွဲတော် (ဝတ်ပြု၃:၃၆, နေဟမိစး၁၇, II Maccabees 10:60 and Josephus) လော? မေးစရာရှိသည်။ သခင်ယေရှု ၏နေ့ရက်ကာလ၌မူ ရှစ်ရက်ပွဲတော်ဖြစ်ကြောင်း အလွယ်တကူနားလည်နိုင်သည်။ ခုနစ်ရက်လုံးလုံး ယဇ်ပလ္လင်ခြေရင်း၌ သွန်းလောင်း ရန်ရေကို ရှိလောင်ရေကန်မှ သာ ခပ်ယူသော်လည်း ရှစ်ရက်မြောက်သောနေ့၌မူ ရေကို အခြားမှသာရယူသည်။ ဟေရှာယ၁၂:၃ မှ ကိုးကားချက် ဖြစ်သော Talmud ကျမ်းပါ Troctate Sukkah မှ အခမ်းအနားဖြစ်ပြီး ကောက်ပဲသီးနှံဖြစ်ထွန်းဘို့ရန် မိုးရွာဘို့အတွက် ဆု တောင်းချက်ကို ပုံဖော်ခြင်းဖြစ်သည်။

☐ “လျှင်” Third class conditional ဖြစ်၍ ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုဖြစ်သည်။

☐ “ရေငတ်သောသူ” သခင်ယေရှုအား ယုံကြည်လက်ခံရန်အလိုငှါ တလောကလုံးကို ဘိတ်ခေါ်ခြင်းဖြစ်သည်(၇:၁၇)။

☐ “ငါ့ထံသို့လာ၍သောက်လော့” အလားတူတင်စားချက်ကို သခင်ယေရှုက ၄:၁၃-၁၅ တွင် အသုံးပြုထားသည်။ သခင်ယေရှု က ဓမ္မကျောက်မှထွက်သောရေအဖြစ် ရည်ညွှန်းဟန်ရှိသည် (၁ကော၁၀:၄)။ ဤအချက်သည် ဟေရှာယ၅၅:၁-၃ မှ ဓမ္မဟောင်းဘိတ် ခေါ်ချက်နှင့် ပုံဆောင်ချက်ဖြစ်သော ပွဲတော်ကာလအတွင်း ရေသွန်းလောင်းခြင်းတို့နှင့် ထင်ရှားစွာ ဆက်စပ်မှုရှိနေသည်။ အချို့အစော ပိုင်း ရှေးဂရိကျမ်းဂန်တို့၌ “ငါ့ထံသို့” ကိုချန်လှပ်ထားသည် (MSS P⁶⁶, ၏, and D)။ သို့သော် P⁶⁶, P⁷⁵, ၏, L, T, W တို့၌မူ ထို အချက်ပါရှိသည်ကို တွေ့ရသည်။ UBS⁴ ကမူ ပါဝင်မှုနှုန်းထား B’ အဆင့် (သေချာသလောက်ရှိခြင်း) ကိုပေးထားသည်။ ဤခရစ်ဝင်ကျမ်း၌ ကိုယ်တော်အား ယုံကြည်ကိုးစားဘို့ရန် လူတို့အားတိုက်တွန်းလျှောက်ရှိရာ ဧဝဂေလိဟူသည် ပုဂ္ဂိုလ်တော်မြတ် တဦးတည်းကိုသာ ဗဟိုပြုခြင်းဖြစ်တော့သည်။

၅:၃၈ “ငါ့ကိုယုံကြည်သောသူသည်” ပစ္စုပ္ပန်ကာလပြ ဖြစ်ကြောင်းသတိပြုပါ။ ယော၁၅ မှ “တည်နေခြင်း” ကဲ့သို့ မရွေ့လျော့၊ မ တိမ်းယိမ်းသော တော်စပ်မှုကိုဖြစ်စေသည့် ‘ယုံကြည်ခြင်း’ ကို အထူးပြုကြောင်းတွေ့ရသည်။ (အထူးဆွေးနွေးချက် ‘ကယ်တင်ခြင်းအ တွက်အသုံးပြုသော ဂရိကြိယာ ကာလပြများ’ ၉:၇ ကိုရှု။)

☐ “ကျမ်းစာလာသည်အတိုင်း” မည်သည့်ကျမ်းကို ကိုးကားကြောင်း အတိအကျမသိရပေ။ အနာဂါတ္တိဆိုင်ရာဘော်ပြချက် ဖြစ် သော ထာဝရဘုရား၏မျက်မှောက်တော်၌ စီးဆင်းသောအသက်စမ်းရေ ကို တင်စားရည်ညွှန်းသည့် ဟေရှာယ၁၂:၃, ၄၃:၁၉-၂၀, ၄၄:၃ ၅၈:၁၁, ယေဇကျေလ၄၇:၁၊ ယောလ၃:၁၈၊ ဇာခရိ၃:၁ သို့မဟုတ် ၁၄:၈ တို့ကို ကိုးကားဟန်ရှိသည်။ ဤနေရာ၌မူ လယ်ယာအထွက် တိုးမှုကောင်းကြီးမင်္ဂလာအတွက် ဂတိတော်မိုဗ်းရေ နှင့် ပဋိညာဉ်တရားသစ်၏ နက်နဲသော တင်စားမှု အကြားများစွာကွဲပြားခြားနား ပါသည်။ လူ့စိတ်နှလုံးသားထဲ၌ ဝိညာဉ်တော်က ကိန်းဝပ်၍ လုပ်ဆောင်ခြင်းကိုသာ ခံယူနားလည်ရပါမည် (ယေဇကျေလ၃၆:၂၇- ၃၈)။

☐ “အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်” ဤ နာမ်စားရှေ့ကလာသောနာမ် အရ ခံယူချက်အထွေထွေရှိသည်။
၁။ ယေရှုကိုယ်တော်တိုင် (ကနဦးအသင်းတော်မှဖခင်များ ခံယူချက်)
၂။ ခရစ်တော်ကို ယုံကြည်ကိုးစားသော ယုံကြည်သူတဦးချင်းစီတိုင်း၊
၃။ ယေရှုရှုလင် မြို့ (From his inner most being) အာရေမိ ဘာသာ စကား ၌ ‘his’ ကို ‘her’ အဖြစ် လည်း ယူနိုင်သောကြောင့် မြို့တော်ကိုရည်ညွှန်းသည်။ (ရဗ္ဗိတို့၏ခံယူချက်ဖြစ်သည် ယေဇကျေလ၄၇:၁-၁၂ နှင့် ဇာခရိ၁၄:၈)။

အတိုချုပ်ရသော် ခံယူချက်နှစ်ချက်မှာ ၃၇ နှင့် ၃၈ ။ အကြား ပုဒ်ဖြတ်ခံခြင်းပေါ် အခြေပြု အနက်ကို နားလည်နိုင်ပါမည် (NIDOTTE, Vol.1, P.683)။

သခင်ယေရှုက မိမိကိုယ်ကို အသက်ရေ အဖြစ်ရည်ညွှန်းခဲ့သည် (၄:၁၀)။ ယခုဤ ကျမ်းချက်၌မူကား အသက်ရေထွက်ရာစမ်းရေသည် ယုံကြည်သူတို့၌ အသက်ရေကို ထောက်ပံ့ ထုတ်လွှတ်ပေးသော သန့်ရှင်းသောဝိညာဉ်တော်ပင် (၃၉) ဖြစ်တော့သည်။ ဤအချက်သည် ယုံကြည်သူတို့၌ ခရစ်တော်၏သဏ္ဍန်သို့ ပုံသွင်းပေးသည့် ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ယှဉ်တွဲလျက်ရှိသည် (ရောမ:၂၉ ဂလာတီ:၁၉, ဧဖက်:၁၃)။

၇:၃၉ “ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး” ဤအချက်တွင် ယောဟန်၏ စဉ်းစားတွေးခေါ်မှု (တည်းဖြတ်သောမှတ်ချက်) က ဤဘော်ပြချက်၏ထူးခြားချက်၌ ထင်ဟပ်လျက်ရှိသည် ကိုရှင်းလင်းစွာတွေ့ရသည် (၁၆:၇)။ ကရာနီနှင့်ပင်တေကုထွေ ဖြစ်စဉ် နှစ်ခုလုံးအား ဘုန်းပွင့်တော်မူခြင်းအဖြစ် ဘော်ပြသည်မှာလည်း ထူးခြားသည် (ယောဥ:၁၄, ၁၂:၁၆,၂၃, ၁၇:၁၅)။ ယောဟန်၏ ဤဘော်ပြချက် အကျဉ်းအား ကျမ်းတတ်များက ပုံစံအမျိုးမျိုးဖြင့် ကြိုးစားဖွင့်ဆိုသည်ကို တွေ့ရလျက်ရှိသည်။

ကျမ်းချက် ၇:၄၀-၄၄ စကားတော်ကို ကြားသောသူအများတို့က ဤသူသည် လာလာတုံသော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း ဤသူသည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။ ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည်မဟုတ်လော ဟုဆိုကြ၏။ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလိုရှိကြ၏။ သို့သော်လည်း အဘယ်သူမျှ မဘမ်းမဆီးကြ။

၇:၄၀ “ဤသူသည် လာလာတုံသောပရောဖက်အမှန်ဖြစ်သည်” တရားဟောရာ၁၈:၁၅,၁၈ တွင်တွေ့ရသည့် မေရှိယနှင့်စပ်ဆိုင်သော မောရှေ၏ ဂတိစကားကို သွယ်ဝိုက်ရည်ညွှန်းချက်တစ်ခုဖြစ်သည်။ အချို့ကလည်း သခင်ယေရှုကို ပရောဖက်တပါးအဖြစ် အသိအမှတ်ပြုသည် (၄:၁၉, ၆:၁၄, ၉:၁၇, မဿဲ၂:၁၁)။ ကိုယ်တော်၏တန်ခိုးတော်ကို အသိအမှတ်ပြုသော်လည်း ပုဂ္ဂိုလ်တော်ဖြစ်ခြင်းနှင့် လုပ်ဆောင်မှုတို့ကိုမူ နားလည်လွဲကြလေသည်။ အစွဲလမ်းဘာသာဝင်တို့အနေဖြင့်လည်း ယေရှုအားပရောဖက် အဖြစ်အသိအမှတ်ပြုသော်လည်း ကိုယ်တော်၏ သတင်းစကားကိုမူ နားလည်မှုလွဲမှားနေကြဆဲရှိသည်။

၇:၄၁ “အချို့ကလည်း ဤသူသည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏” ခရစ်တော်ဟူသော အသုံးအနှုံးသည် ဟေဗြဲအသုံးအနှုံး မေရှိယ (ဘိသိက်ခံရသောသူ) နှင့် တူညီမှုရှိသည်။ ဓမ္မဟောင်း၌ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များကို ဘုရားသခင်၏ ခေါ်ယူအသုံးပြုခြင်း လက္ခဏာအဖြစ် ဘိသိက်ပေးသည်ကို တွေ့ရသည် (အထူးဆွေးနွေးချက်ခေါင်းစဉ် “သမ္မာကျမ်းစာမှဘိသိက်ပေးခြင်း” ၁၁:၂ ကိုရှု)။

☐ ‘အချို့ကလည်း ခရစ်တော်သည် ဂါလိလဲပြည်သားဖြစ်ရသလော’ ဤမေးခွန်းသည် ဆန့်ကျင်ဘက်အဖြေကို ဦးဆောင် သော သဒ္ဒါဖွဲ့စည်းမှုဖြစ်သည်။ ဤသို့ဆိုလျှင် ဟေရာယဇ:၁ ကို မည်သို့ရှင်းမည်နည်း?

၇:၄၂ သဘောတူသည့် အဖြေကို ဦးတည်၍မေးသော သဒ္ဒါဖွဲ့စည်းမှုဖြစ်သည်။

☐ ‘ဒါဝိဒ်အမျိုး’ (၂ရာ၇, မဿဲ၂:၁၉, ၂၂:၄၂)

☐ ‘ ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသား’ နောက်ထပ်ရွဲ့ပြော၊ ဗငါ့ပြောသော အသုံးအနှုံးမျိုးဖြစ်သည် (မိက္ခာ၅:၂-၃, မဿဲ:၅-၆)။

၇:၄၃ ကိုယ်တော်နှင့်ကိုယ်တော်စကားသည် အစဉ်ကွဲပြားမှုကိုဖြစ်စေလေ့ရှိသည် (၇:၄၈-၅၂, ၉:၁၆, ၁၀:၁၉, မဿဲ၁၀:၃၄-၃၉, လုကာ:၂:၅၁-၅၃)။ ဤအချက်သည် နက်နဲဆန်းကြယ်သော မြေအမျိုးအစား ဥပမာကဲ့သို့ဖြစ်သည်။ (မဿဲ၁၃) အချို့၌ ဝိညာဉ်ရေးရာ ကြားတတ်သောနား ရှိငြားလည်း အချို့၌မူမရှိချေ (မဿဲ၁၀:၂၇, ၁၁:၁၅, ၁၃:၉,၁၅,၁၆,၄၃, မာကု:၉,၂၃, ၇:၁၆, ၈:၁၈, လုကာ:၈, ၁၄:၃၅)။

ကျမ်းချက် ၇:၄၅-၅၂ ထိုအခါမင်းလုလင်တို့သည် ယစ်ပုရောဟိတ်အကြီး၊ ဖါရိရှဲထံသို့ပြန်၍ ထိုမင်းတို့က အဘယ့်ကြောင့် သူ့ကို မဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင် မင်းလုလင်တို့က ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။ ဖါရိရှဲတို့ကလည်း သင်တို့ကိုပင် လှည့်ဖြားပြီလော။ မင်းများ၊ ဖါရိရှဲများ တို့တွင် သူ့ကိုယုံကြည်သောသူ တစ်ယောက်မျှရှိသလော။ တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူ ဖြစ်သည်ဟုဆိုကြ၏။ အထက် က ညဉ့်အခါ၌ အထံတော်သို့လာသောသူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင်ကလည်း ငါတို့တရားသည်လူ ကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟု ဆိုလျှင် သူတို့က သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်မထွန်းသည်ကို မှတ်လော့ဟုဆိုကြပြီးမှ ထိုသူအပေါင်း တို့သည် မိမိတို့အိမ်သို့သွားကြ၏။

၇:၄၆ ‘မင်းလုလင်တို့က ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ’ ယောဟန်၏ သရော်သောအသုံးကိုထပ်မံတွေ့ရ သည်။ တုန်လှုပ်ဘွယ် သက်သေခံချက်ပင်ဖြစ်သည်။

၁။ လူထုကြီးကို ၎င်းတို့ကြောက်ရကြောင်း ထည့်မပြောခြင်းကပင် ၎င်းတို့အတွက် အကြောင်းပြချက်ကောင်းတခုဖြစ်သည်။

၂။ လူထုကြီးအတွင်း ကွဲပြားမှုဖြစ်ခဲ့သည်ပင် မင်းလုလင်တို့၌မူ သခင်ယေရှုအကြောင်း ဘော်ပြရာ၌ မလိုမုန်းတီးသည့် အာ ဃာတစ်စိတ် မတွေ့ရချေ။

၃။ ဤသူတို့မှာ အမိန့်နာခံမှုတွင် ကျင့်သားရနေသည်ဖြစ်ရာ ၎င်းတို့၏ထင်မြင်ယူဆချက်ကို မတင်ပြချေ။

၇:၄၈ ‘မင်းများ၊ဖါရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစ်ယောက်မျှရှိသလော’ “မရှိပါ” ဟူသော အဖြေကို ဝန်ခံဦးတည် စေသည့် မေးခွန်းမျိုးဖြစ်သည်။ ‘မင်းများ’ ဟုဆိုရာတွင် ဆန်ဟီဒရင်လွတ်တော်ကို ရည်ညွှန်းသည်။ ဤနေရာ၌ ဒေဒုကဲ နှင့် ဖာရိရှဲ (ဆန်ဟီဒရင်တခုလုံး) တို့မှာ သာမန်အားဖြင့် တဖွဲ့နှင့်တဖွဲ့အကြား ရန်လိုမုန်းတီးမှုရှိကြမြဲဖြစ်သော်လည်း ယေရှုအားဆန့်ကျင်သည့် အမှုအရာ၌မူ စည်းလုံးညီညွတ်လျက်ရှိတော့သည်(၁၁:၄၇,၅၇, ၁၈:၃)။

၇:၄၉ ‘တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကိုခံရသောသူဖြစ်သည်’ ဘာသာရေးခေါင်းဆောင်များက အထင်အမြင် သေးစွာ သုံးနှုံးရည်ညွှန်းသည့် ဤလူများမှာ ဤပြည်သားများ (ambāares) ဟုနားလည်ရသည်။ အကြောင်းမှာ နှုတ်တိုက်ကျမ်းဂန် များတို့ကို ၎င်းတို့လက်တွေ့ဆောင်ရွက်မှု မရှိသောကြောင့်တည်း (တရားဟော၂၇:၂၆)။ ယောဟန်၏ သရော်သောဖော်ပြမှုကို အငယ် ၅၁၅ တွေ့ရပြန်ရာ ၎င်းတို့အနေဖြင့် ယေရှုအပေါ်စီရင်သုံးသပ်နေကြပုံက ပင်လျှင် တရားကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နိကောဒင်က ထောက်ပြသည်။

သနားဘွယ်ကောင်းသော ဘာသာရေးသမားများပေတည်း။ လူအများ မိမိတို့ဖါသာ ကျိန်ခြင်းသို့ရောက်စေကြောင်းလူတ ယောက်က ကျိန်စာတိုက်၍သာနေတော့သည်။ (eparatos; ဓမ္မသစ်ကျမ်းတွင် ဤနေရာ၌သာတွေ့ရသည်။) အလင်း၌မှောင်မိုက်ကြီးစိုး သော် အလွန်မှောင်စွတကား! ရှေးရိုးစွဲများ၊ ကျမ်းစာအလွန်တတ်သော ဘာသာရေးသမားကြီးများ သတိပြုဘွယ်ကောင်း၏။

၇:၅၁ “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင်၊ ရှေ့မဆွကဆုံးဖြတ်တတ်သလော” ဂရိသဒ္ဒါဖွဲ့စည်းပုံအရ “မဆုံး ဖြတ်တတ်ပါ” ဟူသော အဖြေကို ဝန်ခံစေသည့် မေးခွန်းမျိုးဖြစ်သည် (ထွက်မြောက်ရာ၂၃:၁, တရားဟော၁၁:၁၆)။

၇:၅၂ “သင်သည်လည်းဂါလိလဲပြည်သား ဖြစ်သလော” ယေရှုကိုဆန့်ကျင်မှုပြုသော ဆန်ဟီဒရင်၏ စိတ်လှုပ်ရှားမှုတခုသာ ဖြစ် သည်။

☐ “စစ်ဦးလော့” ယုဒဘာသာအတွင်း ကျမ်းဂန်သင်ယူခြင်းအမှု၌ သုံးသောအသုံးအနှုံးတခုဖြစ်သည် (၅:၃၉)။ ယောဟန်၏သ ရော်သော အသုံးကို တဖန်တွေ့ရခြင်းဖြစ်သည်။ ဂါလိလဲနယ်မှထွက်ပေါ်လာသော ဇလိယ(၃ရာ၁၇:၁) နှင့် ယောန(၄ရာ၁၄:၂၅), ဟော ရှေ့ နာဟုံ အစရှိသော ပရောဖက်များအား မည်သို့ဆိုမည်နည်း။ တရားဟောရာ၁၈:၁၅,၁၉, ကမ္ဘာဦး၄၉:၁၀, ၂ရာ၇ မှ ပရောဖက်တ ပါးကိုမူ သာ၍ ချန်လှပ်၍မရပါ။

၇:၅၃ - ၈:၁၁ ☐ အခင်းကြီး၈ အစပိုင်း၌ရှိ။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌ သာ တာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရရှိထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်း သည်သာ အခရာကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမ ဖြစ်စေပါမည်။

- ၁။ အခန်းကြီး ၇ မှ ယုဒပွဲတော်ကိုနောက်ခံပြုသည့် ယေရှု၏မိန့်ဆိုချက်မှာ အဘယ်နည်း?
- ၂။ တဲတော်နှင့်ဆိုင်သော ထိုပွဲတော်များ၏ ရည်ညွှယ်ချက်ကို ဘော်ပြပါ။
- ၃။ အဘယ့်ကြောင့်ဘာသာရေးခေါင်းဆောင်များက ယေရှုအားရန်လိုမုန်းတီးရသနည်း?
- ၄။ ဤအခန်းကြီး၌ ယေရှုနှင့်ပတ်သက်၍ မှတ်ချက်ယေရှု၌ ကွဲပြားသည့် အုပ်စုများအားဘော်ပြပါ။

အခဏ်းကြီးရှစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော စာပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
မှားယွင်းခြင်းအမှုပြုသော မိန်းမ	ဤလောက၏ အလင်းနှင့် တွေ့သော မှားယွင်းခြင်း အမှုပြုသူ	မှားယွင်းခြင်းအမှုပြုသော မိန်းမ	မှားယွင်းခြင်းအမှုပြုသော မိန်းမ	မှားယွင်းသောမိန်းမ
၇:၅၃-၈:၁၁ ဤလောက၏အလင်း ယေရှု ၈:၁၂-၂၀	၇:၅၃-၈:၁၂ ယေရှု၏ မိမိသက်သေကို ကာကွယ်မှု ၈:၁၃-၂၀	၇:၅၃-၈:၁၁ ဤလောက၏အလင်း ယေရှု ၈:၁၂-၂၀	၇:၅၃-၈:၁၁ ဤလောက၏အလင်း ယေရှု ၈:၁၂ ၈:၁၃ ၈:၁၄-၁၈ ၈:၁၉က ၈:၁၉ခ ၈:၂၀	၇:၅၃-၈:၁၁ ဤလောက၏အလင်း ယေရှု ၈:၁၂ ယေရှုက မိမိ၏သက်သေ ဖြစ်မှုကို ဖော်ပြခြင်း၊ ၈:၁၃-၁၈ ၈:၁၉က ၈:၁၉ခ ၈:၂၀
ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင် ၈:၂၁-၃၀	ယေရှုကခွဲခွာရမည့်အချိန် ကိုကြိုတင်ဘော်ပြခြင်း ၈:၂၁-၂၉	၈:၂၁-၃၀	ငါသွားရာအရပ်သို့သင် တို့မသွားနိုင်၊ ၈:၂၁ ၈:၂၂ ၈:၂၃-၂၄ ၈:၂၅က ၈:၂၅ခ-၂၆	၈:၂၁ ၈:၂၂-၂၄ ၈:၂၅က ၈:၂၅ခ-၂၆
ထိုတရားသည်သင် တို့ကိုလွှတ်လိမ့် မည်။ ၈:၃၁-၃၈	ထိုတရားသည်သင်တို့ကို လွှတ်လိမ့်မည်။ ၈:၃၀-၃၆	၈:၃၁-၃၃	၈:၃၀ ထိုတရားသည်သင် တို့ကိုလွှတ်လိမ့် မည်။ ၈:၃၁-၃၂ ၈:၃၃ ၈:၃၄-၃၈	၈:၃၀ ယေရှုနှင့်အာဗြဟံ ၈:၃၁-၃၂ ၈:၃၃-၃၈
သင်တို့အဘတည်း ဟူသောမာရ်နတ် ၈:၃၉-၄၇	အာဗြဟံအမျိုးနှင့်စာတန် ၈:၃၇-၄၇	၈:၃၉-၄၇	၈:၃၉က ၈:၃၉ခ-၄၁က ၈:၄၁ခ ၈:၄၂-၄၇	၈:၃၉-၄၁က ၈:၄၁ခ-၄၇

အာဗြဟံမဖြစ်မီ
ငါဖြစ်၏။

အာဗြဟံမဖြစ်မီငါဖြစ်၏။

ယေရှုနှင့်အာဗြဟံ

၈:၄၈-၄၉

၈:၄၈-၄၉

၈:၄၈-၄၉

၈:၄၈

၈:၄၈-၅၁

၈:၄၉-၅၁

၈:၅၂-၅၃

၈:၅၂-၅၆

၈:၅၄-၅၆

၈:၅၇

၈:၅၇-၅၈

၈:၅၈

၈:၅၉

၈:၅၉

ဖတ်ရှုရန် လမ်းညွှန်၊

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ချီးတည်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

စာအုပ်သည် လေ့လာမှုအထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည် ဖြစ်ရာ သင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

၇:၅၃ - ၈:၁၁ ၏ မူရင်းကျမ်းနောက်ခံ၊

က။ ယောဂျ:၅၃ - ၈:၁၁ သည် မူရင်းခရစ်ဝင်ကျမ်း၌ပါဝင်မှုမရှိချေ။

ခ။ ဤကျမ်းပိုဒ် (ဂရိဘာသာဖြင့် စာကြောင်းတကြောင်း) ကို ခရစ်ဝင်ကျမ်းမှ ချန်လှပ်ခဲ့သည့် သက်သေ။

၁။ ပြင်ပသက်သေ။

က။ ရှေးအကျဆုံး ဂရိကျမ်းဂန်တွင် မပါဝင်ခြင်း။

၁) papyrus - p⁶⁵ (သုံးရာစုအစောပိုင်း), p⁷⁵ (သုံးရာစု)

၂) uncials - à (လေးရာစု), B (လေးရာစု), A နှင့် C ၌ လည်း ချန်လှပ်ကောင်း ချန်လှပ်ထား နိုင်သည်။ ရှင်ယောဟန်ခရစ်ဝင်မှ ဤအပိုဒ်တိုက်တွင် ကွက်၍ပျက်ဆီးသော်လည်း ကျန်ရစ် သည့်အပိုင်းအစများကို ဆက်စပ်တိုင်းတာကြည့်ခြင်းဖြင့် ဤအပိုဒ်ဆန့်နစ်စရာ အကြောင်းမရှိသည်ကိုတွေ့ရသည်။

ခ။ နောက်ပိုင်းဂရိကျမ်းဂန်တို့၌ ဤအပိုဒ်ကို ထည့်သွင်း လာကြသော်လည်း မူရင်းမဟုတ်ကြောင်းကို အမှတ်အသားပြုသည့် ခရေပွင့် (*) အမှတ်အသားကို တွေ့ရသည်။

ဂ။ နောက်ပိုင်းကျမ်းဂန် အမျိုးမျိုးတို့၌ ထိုအပိုဒ် အထားအသို ကွဲလွဲမှုကိုလည်းတွေ့ရသည်။

၁) ယောဂျ:၃၆ နောက်၌၊

၂) ယောဂျ:၄၄ နောက်၌၊

၃) ယောဂျ:၂၅ နောက်၌၊

၄) လုကာ၂၁:၃၈ နောက်၌၊

၅) လုကာ၂၄:၅၃ နောက်၌၊

ဃ။ ကနဦး ဘာသာပြန်ကျမ်းများ၌မပါဝင်ခြင်း၊

၁) ရှေးဟောင်းလက်တင်ဘာသာ

၂) ရှေးဟောင်း Syriac ဘာသာ

၃) Peshitta အစောပိုင်း မိတ္ထူများ (Syriac နောက်ပိုင်း)

င။ ဤကျမ်းပိုဒ်နှင့်စပ်လျဉ်း၍ မည်သည့်ဂရိကျမ်းတတ်ကမျှ မှတ်ချက်မပေးထားခြင်း၊ (၁၂ရာစုထိတိုင်)

စ။ Codex D (Bezae) ခြောက်ရာစု အနောက်တိုင်း ကျမ်းဂန်၊ Latin Vulgate၊ နှင့် နောက်ပိုင်း

တည်း ဖြတ်ထားသော Peshitta တို့တွင်သာပါဝင်သည်။

၂။ အတွင်းသက်သေ၊

က။ ဝေါဟာရအသုံးအနှုံးနှင့် ရေးဟန်မှာ ယောဟန်ထက် လူကာ နှင့် ပို၍ဆက်စပ် နီးနွယ်ဟန်ရှိနေသည်။ အချို့ဂရိကျမ်းဂန်တို့၌ လူကာ၂၁:၃၈ နောက်၌လည်းကောင်း၊ အချို့၌ ၂၄:၅၃ နောက်၌လည်းကောင်း ထည့်သွင်း ဘော်ပြသည်။

ခ။ ပွဲတော်အပြီး ယေရှုနှင့်ယုဒခေါင်းဆောင်များ၏ ဆွေးနွေးငြင်းခုံမှုမှာ ၇:၁-၅၂, ၈:၁၂-၅၉ တွင်လုံးဝ ရပ်တံ့သွားသည်။

ဂ။ အခြားခရစ်ဝင်သုံးကျမ်း၌ ယှဉ်တွဲဘော်ပြမှုကို မတွေ့ရပေ။

၃။ စနစ်တကျ ပြည့်စုံစွာ ဆွေးနွေး တင်ပြချက် ကို Bruce M Metzger ၏ *A Textual Commentary on the Greek New Testament*, pp.219 – 221 ၌ ကြည့်ပါ။

ဂ။ ဤအချက်သည် ယေရှု၏သက်တော်စဉ်မှ နှုတ်တိုက် ရာဇဝင် အစစ်အမှန်လည်းဖြစ်နိုင်ကောင်းပါသည်။ ခရစ်တော်လောကတွင် ရှိစဉ် မိန့်ဆိုခဲ့သည့် သြဝါဒ များစွာအနက်မှ ခရစ်ဝင်ကျမ်းရေးသူတို့က ရွေးချယ်မှတ်တမ်းပြုခြင်း ဖြစ်ပါသည်။ (ယော၂၀:၃၀-၃၁) ခရစ်ဝင်ကျမ်းရေးသူ တိုင်းမှာ ဝိညာဉ်တော်မှုတ်သွင်းခံရသူများသာဖြစ်သည်။ ထိုသို့ဝိညာဉ်တော်မှုတ်သွင်းခြင်းခံရသည့် မူရင်းကျမ်းရေးသူကပင် ထည့်သွင်း ခြင်းမပြုခဲ့ရိုးမှန်လျှင် ဤအဖြစ်သည်သာအစစ်အမှန်ဖြစ်နေသည့် တိုင် နောက်ပိုင်းကျမ်းတတ်များအနေဖြင့် ခရစ်တော်သက်တော်စဉ်တခုကို မိမိတို့သဘောဖြင့် ထည့်သွင်းရန်အခွင့်မရှိပေ။ မူရင်းကျမ်းရေးသူများသာ ယေရှု၏လုပ်ဆောင်ချက် နှင့် နှုတ်တော်ထွက်များကို သန့်ရှင်းသောဝိညာဉ်တော် ၏ဦးဆောင်လမ်းပြသည်အတိုင်း ရွေးချယ်ခွင့် ၊ စီစဉ်ခွင့် ၊ ဆီလျော်အောင် လုပ်ဆောင်ခွင့် ရှိကြပါသည်။ ဤကျမ်းပိုဒ်သည် မူရင်းမဟုတ်ရုံမျှမက မှတ်သွင်းချက်မပါရှိသောကြောင့် ကျမ်းဂန်စာရင်းမဝင်သင့်ဟု မှတ်ချက်ရပါသည်။

ဃ။ ဤ အပိုဒ်ပေါ်အခြေပြု၍ မည်သည့်မှတ်ချက် (ဖွင့်ဆိုချက်) မျှ ပေးမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယောဟန်၏ ကလောင်ဖျားမှ ထွက်ပေါ်လာ သည်ဟု ကျွန်ုပ် မယုံကြည်သောကြောင့် (ရာဇဝင်မှတ်တမ်း ရှိသည့်တိုင်) မှတ်သွင်းထားသောကျမ်းဂန်အဖြစ် လက်မခံနိုင်ပါ။

စကားလုံးနှင့် စကားစုအလိုက် လေ့လာခြင်း

ကျမ်းချက် ၈:၁၂-၂၀ တဖန်တုံယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။ ဖါရိရဲ့တို့ကလည်း သင်သည်ကိုယ်အကြောင်းကိုသက်သေခံ၏ သင်၏သက်သေမတည်ဟုဆိုကြ၏။ ယေရှုကလည်း ငါသည်ကိုယ်အကြောင်းကို သက်သေခံသော်လည်း ငါ့သက်သေတည်၏ အကြောင်းမူကား ငါသည်အဘယ်အရပ်ကလာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်းငါသိ၏။ သင်တို့မူကား မသိကြ။ သင်တို့သည် ဇာတိပကတိအတိုင်းစီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။ ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား ငါသည် တယောက်တည်းနေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။ သက်သေခံနှစ်ဦးတို့၏ စကားသည်တည်ရ၏ဟု သင်တို့ပညတ္တိကျမ်းစာ၌လာ၏။ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကိုသက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်းမသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ဗိမာန်တော်၌ ဆုံးမသြဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ။

၈:၁၂ ‘တဖန်တုံယေရှုက’ ဤနေရာ၌ လူများစွာကို မရည်ညွှန်းတော့ပေ။ ပွဲတော်ကာလပြီးဆုံး၍ သခင်ယေရှုအနေဖြင့် ယုဒခေါင်းဆောင်များက ဆက်လက်၍ သက်သေခံရန် ဗိမာန်တော် ဧရိယာ၌ ရှိရစ်နေဆဲဖြစ်သည်။

သခင်ယေရှုအနေဖြင့် ရေနှင့်စပ်ဆိုင်သောပွဲတော်ကို အကြောင်းပြု၍ မိမိကိုယ်ကိုဘော်ပြခဲ့သည်နည်းတူ ဤနေရာ၌လည်း မီးထွန်းညှိသည့် ပွဲတော်၌ မိမိကိုယ်ကို ဆက်လက်၍ ဘော်ပြလျက်ရှိသည်။ ၈:၁၂ - ၁၀:၂၁ သည် သစ်ခက်တဲ ပွဲတော်၏နောက်ဆုံးနေ့ ဖြစ်ဟန်ရှိသည်။

☐ “ငါသည် ဤလောက၏အလင်းဖြစ်၏” အခင်းကြီးမား၊ ၇နှင့်၈သည် ဣသရေလရာဇဝင်မှ တောထဲအနှစ်လေးဆယ် လှည့်လည်ခဲ့သောကာလ နှင့်ဆက်စပ်မှုရှိပြီး သခင်ယေရှုကထိုအချက်များပေါ် အခြေပြု၍ မိမိကိုယ်ကိုတင်စားဘော်ပြထားသည်။

၁။ အခင်းကြီးမားတွင် ‘မန္နမုန့်’ နှင့် ‘အသက်မုန့်’ ကိုလည်းကောင်း၊

၂။ အခင်းကြီးမားတွင် ‘ရေ’ နှင့် ‘အသက်ရေ’ ကိုလည်းကောင်း၊

၃။ အခင်းကြီးမားတွင် ‘အလင်း’ နှင့် ‘ထွန်းလင်းသောဘုန်းတော်’ (Shekinah Glory) ကိုအသုံးပြုသည်။

ဤခရစ်ဝင်ကျမ်းတလျှောက် အလင်းနှင့်ဆိုင်သောတင်စားဘော်ပြမှုကို အကြိမ်ကြိမ်တွေ့ရသည် (၁:၄-၅, ၈-၉, ၃:၁၉-၂၁, ၉:၅, ၁၂:၄၆)။

‘အလင်း’ နှင့်စပ်ဆိုင်၍ အတိအကျ ရည်ညွှန်းနိုင်ရန် အချို့အငြင်းပွားမှုများလည်းရှိသည်။

၁။ ရှေးယခင်က အမှောင်ကို ကြောက်ရွံ့ဘွယ်အဖြစ်ခံယူချက်၊

၂။ ဓမ္မဟောင်း၌ ဘုရားသခင်ကိုရည်ညွှန်းချက်၊ (ဆာလံ၂၇:၁, ဟောရှုယ၆၀:၂၁, ၁ယောဘ:၅)

၃။ တဲတော်နှင့်ဆိုင်သောပွဲတော်များကို နောက်ခံပြုသော ဖယောင်းတိုင် ပန်းဆိုင်များဖြင့် အမျိုးသမီးများက အလင်းထွန်းညှိပေးချက်

၄။ တောတွင်း လှည့်လည်စဉ် ကာလအတွင်း ဘုရားသခင်၏ထွန်းတောက်သော မိုးတိမ်တိုက်အားဖြင့် အတူပါရှိခြင်းကို ရည်ညွှန်းချက်

၅။ ဓမ္မဟောင်း၌ မေရိယကို ရည်ညွှန်းချက်၊ (ဟောရှုယ၄၂:၆, ၄၉:၆, လုကာ၂:၃၂)

ရဗ္ဗိတို့ကလည်း ‘အလင်း’ ကို မေရိယကို ရည်ညွှန်းအသုံးပြုသည်။ ပွဲတော်ရက်ကာလအတွင်း အမျိုးသမီးများရှိနေရမည့် အရပ်ဌာန၌ ထွန်းညှိထားသော မီးအိမ်များမှအလင်းကို အခြေပြု၍ သခင်ယေရှုဘော်ပြခြင်းဖြစ်ဟန်ရှိသည်။ မေရိယအနက်အဓိပ္ပါယ် အလင်းနှင့် အထူးရည်ညွှန်းချက် ၁:၄,၈ တို့သည် ဗိမာန်တော်အခမ်းအနား အဆင်အယင်တို့နှင့် အကြောင်းတိုက်ဆိုင်စွာပင် သခင်ယေရှု၏ မူလဖြစ်ခြင်း အမှန်ကို ဘော်ပြရာ၌အထောက်အမဖြစ်စေသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ “ငါသည်” ဘော်ပြချက် ခုနှစ်ချက်မှ တချက်ဖြစ်သည်။

၁။ ငါသည် အသက်မုန့်ဖြစ်၏။ (၆:၃၅,၄၁,၄၈,၅၁)

၂။ ငါသည် ဤလောက၏အလင်းဖြစ်၏။ (၈:၁၂, ၉:၅, ၁:၄,၉, ၁၂:၄၆)

၃။ ငါသည် သိုးတို့ဝင်ရာတံခါးဝဖြစ်၏။ (၁၀:၇,၉)

၄။ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ (၁၀:၁၁,၁၄)

၅။ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ (၁၁:၂၅)

၆။ ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏။ (၁၄:၆)

၇။ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ (၁၅:၁,၅)

အထက်ပါဘော်ပြချက်များကို ဤခရစ်ဝင်ကျမ်း၌သာတွေ့ရပြီး ယေရှု၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်းကို ဦးတည်ညွှန်ပြသည်။

ယောဟန်က ကယ်တင်ခြင်းနှင့်ဆိုင်သော အသွင်အပြင်လက္ခဏာများကို အထူးဗဟိုပြုထားသည်။

☐ “ဤလောက၏” ဤအသုံးအနှုံးသော (Kosmos၊ အထူးခေါင်းစဉ် ၁၄:၁၇ကိုရှု။) ယေရှုခရစ်တော်၏ ဧဝံဂေလိတည်းဟူ သော တလောကလုံးနှင့် သက်ဆိုင်မှုကိုရည်ညွှန်းသည်။

☐ “ငါ့နောက်သို့ လိုက်သောသူသည်” Present Active Participle ဖြစ်သည်။ ခရစ်ယာန်အသက်တာဟူသည် အခြေခံအားဖြင့် အယူဝါဒတခု၊ သို့မဟုတ် သီဩလော်ဂျီ ခံယူချက်တခုပေါ် ရည်တည်ရုံမျှမကပဲ တပည့်တော်ဖြစ်သည့် အသက်ရှင်မှုအားဖြင့် လိုက်လျှောက်သည့် တဦးချင်းတော်စပ်မှုပင်ဖြစ်သည် (မသဲ၂၈:၁၈-၂၀, ၁ယောဘ:၇)။

☐ “မှောင်မိုက်၌သွားမလာ” □ဤအချက်မှာ စာတန်သည် မယုံကြည်သူ၏ဥာဏ်မျက်စိကို ကွယ်စေသည် ဟူသော သီဩလော် ဂျီ ခံယူချက်ကို သွယ်ဝိုက်ရည်ညွှန်းခြင်းဖြစ်သည်(၂ကော၄:၄)။ “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရေ့မှာ မီးခွက်ဖြစ်၍၊

အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏” ဟူသော ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလည်း သွယ်ဝိုက် ရည်ညွှန်းခြင်းဖြစ်သည် (ဆာလံ၁၁၉:၁၀၅)။ ထိုအလင်းကို လက်ခံသောသူ၌ ခြားနားသော အသက်ရှင်မှုသို့ ဦးတည်လေသည် (၁ယော၁:၇)။

▣ “အသက်၏အလင်း” သခင်ယေရှုက ခမည်းတော်ဘုရား၏ အသက်ကိုရ၍ ထိုအသက်ကို ခမည်းတော်အပေးတော်မူသော နောက်တော်သို့ လိုက်သောသူတို့အား ပေးတော်မူ၏ (မသဲ၅:၁၄)။

၈:၁၃ ‘ဖါရီရို’ (အထူးဆွေးနွေးချက် ၁:၂၄ကိုရှု။)

▣ “သင်၏သက်သေမတည်” ယုဒလူတို့က ယုဒဒုပဒေနှင့်အညီ အထောက်အထားသက်သေကို တောင်းသည် (သက်သေနှစ် ဦးလိုအပ်မှု၊ တောလည်ရာ၃၅:၃၀, တရားဟောရာ၁၇:၆, ၁၉:၁၅-၂၁)။ ဤကန့်ကွက်မှုနှင့်စပ်လျဉ်း၍ ၅:၃၁ကတည်းက ပြောခဲ့ပြီးဖြစ်၍ သက်သေအချို့ကိုလည်းပေးထားပြီးဖြစ်သည်။ ဤနေရာ၌မူ ကိုယ်တော်၏သက်သေသည် ခမည်းတော်ဘုရားဖြစ်သည်။

၈:၁၄,၁၆ “သော်လည်း ... သော်လည်း” Third class conditional sentences ဖြစ်ရာ ဖြစ်နိုင်စွမ်းရှိသောလုပ်ဆောင်မှုဖြစ်သည်။ အခင်းကြီးစ တလျှောက် အနေအထားအများစုမှာ ဤပုံစံများချည့်ဖြစ်သည်။

▣ “ငါသည် အဘယ်အရပ်ကလာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။” နှစ်မျိုးရည်ညွှန်းချက် ‘အ ထက်အရပ်’ နှင့် ‘အောက်အရပ်’ ကို ထပ်မံရည်ညွှန်းသည်။ သခင်ယေရှုအနေဖြင့် မိမိ၏ရှေ့မဆွက ဘုရားသခင်နှင့် အတူတည်ရှိခြင်း အမှုတော်မြတ်နှင့် ကြိုတင်ပရောဖက်ပြုထားသည်အတိုင်း ကာလအချိန်တို့ကို ကောင်းစွာ သိမြင်တော်မူပါသည် (ယော၁:၁-၄, ၁၄- ၁၈, ၇:၂၈-၂၉, ၁၃:၁, ၁၇:၅)။

▣ “သင်တို့မူကားမသိကြ” အခင်းကြီး၇နှင့် ဆက်စပ်မှုရှိသည်။ ကိုယ်တော်မွေးဘွားရာအရပ်ကို၎င်းတို့ မသိကြသလို (၄၁-၄၂) ကိုယ်တော်အဘယ်အရပ်သို့ ဦးတည်နေသည်ကိုလည်း အလျဉ်းမသိကြပါ (၇:၃၄-၃၆, ၈:၂၁)။ (အထူးဆွေးနွေးချက်ခေါင်းစဉ် ‘ယေရှု၏သက်သေများ’ ၁:၈ ကိုရှု။)

၈:၁၅ ‘သင်တို့သည်ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏’ ဤအချက်သည်လည်း အခင်းကြီး၇ကို သွယ်ဝိုက်ရည်ညွှန်းချက်တစ်ခု ဖြစ်သည် (၂:၄) (အထူးဆွေးနွေးချက်ခေါင်းစဉ် ‘ဇာတိ’ SARX ၁:၁၄ ကိုရှု။)

▣ ‘ငါမူကားအဘယ်သူ့ကိုမျှမစီရင်’ အချို့ကဤနေရာ၌ ယော၃:၁၇ နှင့် ၉:၃၉ အကြား ဝိရောမိဖြစ်ဟန်မြင်ကြသည်။ အကယ် စင်စစ် ယေရှုကြွလာခြင်းသည် စီရင်ရန်မဟုတ်၊ အသက်ကိုပေးရန်ဖြစ်သည်။ သို့သော် ကြွလာခြင်းအကြောင်းရင်းအား ငြင်းပယ်သူ တို့မှာ စီရင်ခံရမည့်သူများသာတည်း (၃:၁၈-၂၁)။

၈:၁၆-၁၈ တရားရေးရာစီရင်မှု၌ သက်သေနှစ်ဦးလိုအပ်ကြောင်းနှင့်ပတ်သက်၍ ထပ်မံတွေ့ရသည် (တောလည်ရာ၃၅:၃၀၊ တရား ဟော၁၇:၆၊ ၁၉:၁၅)။ ယေရှုအနေဖြင့် ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ကြောင်း အတည်ပြုခြင်းဖြစ်ပါသည် (၇:၂၉၊ ၁၄:၉) (အထူး ဆွေးနွေးချက် ၁:၈ ကိုရှု။)

၈:၁၆ NASB (1970), NJB, REB - ‘ငါ့ကိုစေလွှတ်တော်မူသောသူ’
NASB (1995), NKJV, NRSV, NIV - ‘ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်’

နှစ်ကြိမ်ထုတ်ဝေသော NASB နှစ်အုပ်ကြား ကွာခြားချက်ရှိသကဲ့သို့ UBS^{3,4} အကြား၌လည်း ကွာခြားချက်ရှိသည်။

၁။ UBS³ က ‘ခမည်းတော်’ ကို ‘C’ အဆင့်ပေးထားသည် (MS P^{39,66,75}, ð², B, L, T, W)

၂။ UBS⁴ က ‘ခမည်းတော်’ ကို ‘A’ အဆင့်ပေးထားသည်။ (MSSð*, D နှင့် Syriac version မှ ဤအချက်ကို ချန်လှပ်ထားသည်)။

ယေရှုက မည်သည့်အခါမျှ တဦးတည်းမဟုတ်ပေ။ လက်ဝါးကပ်တိုင်ပေါ်၌မှလွဲ၍ (မာကု၁၅:၃၄) ခမည်းတော်သည် ကိုယ်တော်နှင့်အ စဉ်အတူရှိတော်မူ၏ (၁၆,၂၉, ၁၆:၃၂)။

ဝမ်းမြောက်ခြင်းနှင့် စုံလင်သောမိတ်သဟာယသည် ကယ်တင်ခြင်း၏အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ လူကိုဖန်ဆင်း ခြင်းရည်ညွှယ်ချက်သည် ထိုလူနှင့်မိတ်သဟာယဖွဲ့ရန်ဖြစ်ရာ၊ ကိုယ်တော်က (ခရစ်တော်၊ ယော၁:၃, ၁ကော၈:၆, ကောလောသံ၁:၁၆, ဟေဗြဲ၁:၂)။ ဖန်ဆင်းရာ၌ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းတော်မူ၏ (ကမ္ဘာဦး၁:၂၆,၂၇)။ ဤမိတ်သဟာယပြတ်တောက်ခြင်းသည် အပြစ်တရား၏အဖြစ်ရာ မူလအနေအထားသို့ပြန်လည်ရရှိစေခြင်းမှာ ယေရှု၏အမှုတော်မြတ်ပန်းတိုင် ပင်ဖြစ်တော့သည်။

၈:၁၉ ‘သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း’ ၎င်းတို့အနေဖြင့်ယေရှုအား ခန္ဓာပိုင်းဆိုင်ရာ၊ မြေကြီးအဆင့်အတန်းတစ်ခုမျှ သာ မြင်နေကြဆဲရှိသည်။ ၎င်းတို့နှင့်ရှိနှင့်ပြီးသောယူဆချက်နှင့် ၎င်းတို့၏မာန်မာနနှင့်ပြည့်ဝသော စိတ်နှလုံးက သမ္မာတရားကိုဖုံး ကွယ်စေလေသည် (၂:၇)။ ဤနားလည်မှုလွဲခြင်းသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ ရေးသားချက်အသွင်တစ်ခုဖြစ်သည်။

▣ ‘ငါ့ကိုသိလျှင်ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်’ Second Class Conditional Sentence ဖြစ်သည်။ ၎င်းကို ‘ရည်ညွှန်းချက်နှင့်ဆန့်ကျင်ဘက်’ ဟုမကြာခဏခေါ်ဆိုသည်။ “သင်တို့မသိသော ငါ့ကိုသင်တို့သိလျှင်၊ သင်တို့ မသိသော ငါ့ခမည်းတော်ကို သင်တို့သိကြလိမ့်မည်” ဤအကြောင်းအရာသည် ၅:၃၇ မှ အချက်ကို ထပ်ပြောခြင်းဖြစ်သည် (၇:၂၈ကိုရှု)။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအား “အဓိကအချက်များအကျဉ်းတင်ပြချက်” (Outline) ထုတ်ရန်ခက်ခဲမှုရှိသည်။ အကြောင်းမှာ ပုံစံအကွက်များအဖန်တလဲလဲ ထိုးရသော ‘ပန်းထိုးခြင်း’ ကဲ့သို့လည်းကောင်း၊ တေးသွားများပြန်လည်ကျော့သောသံစုံတီးဝိုင်းတခုကဲ့သို့လည်းကောင်းဖြစ်သော ကြောင့်တည်း။

၈:၂၀ ‘ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏’ ဤအပိုဒ်သည် မျက်မြင်သက်သေဖြစ်သော ကျမ်းရေးသူ၏ နောက်ထပ်မှတ်ချက်တခုဖြစ်သည်။ ဘဏ္ဍာတိုက်သည် သီးသန့်အဆောက်အဦးတခုမဟုတ်ချေ။ ရဗ္ဗိဆိုင်ရာ ရာဇဝင်ကျမ်း (Shekalim 6) အဆိုအရ တံပိုးခရာပုံစံရှိသော ပုံး ၁၃ပုံးရှိ၍ ပုံးတိုင်း၌ ကဏ္ဍအသီးသီးအလိုက် အမှတ်အသားပြုထားပြီး အမျိုးသမီးများနှင့် သက်ဆိုင်သော ဌာနအရပ်၌ ထားရှိသည် (မာကုဒ် ၂:၄၁)။ ထိုအရပ်၌ ပွဲတော်ကာလအတွင်း ကြီးမားသော မီးတိုင်များထွန်းညှိထားသည်။

▣ ‘ကိုယ်တော်၏ အချိန်မစေ့မရောက်သေးသောကြောင့်’ ၂:၄ မှ မှတ်စုကိုကြည့်ပါ။

ကျမ်းချက် ၈:၂၁-၃၀ တဖန်ယေရှုက ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်းသေကြလိမ့်မည်။ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုမိန့်တော်မူ၏။ ယုဒလူတို့ကလည်း ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟုသူသည် ဆိုသော် ကိုယ်အသက်ကို သတ်မည်လောဟုဆိုကြ၏။ ယေရှုကလည်း သင်တို့သည် အောက်သားဖြစ်၏။ ငါမူကားအထက်သားဖြစ်၏။ သင်တို့သည်လောကီသားဖြစ်ကြ၏။ ငါမူကားလောကီသားမဟုတ်။ ထို့ကြောင့် သင်တို့သည်ကိုယ်အပြစ်၌သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်ကိုယ်အပြစ်၌သေကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း သင်သည် အဘယ်သူနည်းဟုမေးလျှင် ယေရှုကငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။ သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ သူ၏အသံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။ ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။ ထို့ကြောင့်ယေရှုက သင်တို့သည် လူသားကိုမြှောက်ထားသောအခါ ငါသည်ဤမည်သောသူဖြစ်သည်ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြလိမ့်မည်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ ခမည်းတော်သည်စွန့်ပစ်တော်မူအကြောင်းမူကား နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။ ထိုစကားတော်ကိုမိန့်တော်မူစဉ်လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။

၈:၂၁-၂၂ “ငါသွားရာအရပ်သို့သင်တို့မရောက်နိုင်ကြ ... ကိုယ်အသက်ကိုသတ်မည်လောဟုဆိုကြ၏” အခဏ်းငယ်၂၂ မှ မေးခွန်းသည် ငြင်းဆိုသည့် အဖြေကို ဦးတည်စေသောမေးခွန်းမျိုးဖြစ်သည်။ ဤကျမ်းချက်အရ ကိုယ်တော်၏ဘော်ပြချက်ကို ၎င်းတို့ မည်မျှပင် နားမလည်နိုင်စေကာမူ (၇:၃၄-၃၆) ကိုယ်တော်အသေခံမည့်အရာကိုမူ ဆက်စပ်တွေးမိကြပြန်သည်။ Josephus ကမူ မိမိကိုယ်ကို အဆုံးစီရင်သူမှာ Hades (အပါယ်) အောက်ခြေတိုင် စီရင်ခံရမည်ဟုဆိုသည်။ ယေရှုထိုသို့ပြုနိုင်လောက်သည်ဟုမေးသော မေးခွန်း အရ ၎င်းတို့၏အတွေးကိုရှင်းလင်းစွာမြင်ရသည်။

၈:၂၁ “ကိုယ်အပြစ်၌လည်းသေကြလိမ့်မည်” တိုက်ရိုက်ဆိုသော် ကိုယ့်အပြစ်နှင့်အလျောက်သေကြလိမ့်မည်ဟုဆိုသည်။ ‘အပြစ်’ အသုံးအနှုန်းကို ၂၁၌ အနည်းကိန်း (singular) ကိုသုံး၍ ၂၄၌မူ အများကိန်း (plural) ကိုသုံးထားသည်။ အခြားခရစ်ဝင်သုံးကျမ်း၌ ဧကန်မပြည့်လွတ်နိုင်သောအပြစ် အဖြစ်တော်ပြသည်။ ၎င်းတို့၏ဦးဆောင်သူများက ယေရှု၏မဟာအလင်းတည်းဟူသော နှုတ်တော်ထွက်စကားနှင့် နိမိတ်လက္ခဏာကို မြင်နေကြားနေလျက်ပင် ငြင်းပယ်ကြသည်။

အောက်ပါ ရှင်မာကုခရစ်ဝင် အနက်ဖွင့်ကျမ်းမှ ကောက်နှုတ်ချက် အချို့ကိုကြည့်ပါ။

မာကုဒ် ၂:၉ “သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလမျှမရနိုင် ကြ”

ပင်တေကုတ္တေပွဲနေ့မတိုင်မီ အခြေအနေကာလဖြစ်ကြောင်း နားလည်ထားရန်ရှိသည်။ ဘုရားသခင်၏ သမ္မာတရားကိုငြင်းပယ်သည့် အမိ ပွယ်မျိုးသုံးထားသည်။ ဤကျမ်းပိုဒ်၏ သွန်သင်ချက်ကို များသောအားဖြင့် “မဖြည့်လွှတ်နိုင်သောအပြစ်” ဟုခေါ်ဆိုသည်။ အောက်ပါ မှတ်ချက်များအပေါ်အခြေပြု အနက်ဖွင့်ရပါသည်။

၁။ ဓမ္မဟောင်းမှ သတိလစ်၍ဖြစ်မှားခြင်း (မရည်ရွယ်ဘဲ) နှင့်ရဲရင့်စွာဖြစ်မှားခြင်း (ရည်ရွယ်ချက်ရှိရှိ) အခြားကွာခြားချက် (တော လည်ရာ၁၅:၂၇-၃၁)။

၂။ ကိုယ်တော်၏မိသားစုဝင်များ မယုံကြည်ခြင်းနှင့်ဤနေရာမှ ဖါရိရဲ့တို့၏မယုံကြည်ခြင်းအကြား ကွာခြားချက်

၃။ :၂၈မှ အပြစ်လွှတ်ခြင်းဘော်ပြချက်၊

၄။ ခရစ်ဝင်ကျမ်းမှ ယှဉ်တွဲဘော်ပြသည့်အရာများ အကြားကွာခြားချက်၊ အထူးသဖြင့် “လူသား” (မသံသ၂:၃၂, လုကာ၂:၁၀) မှ “လူ သားတို့” (မသံသ၂:၃၁, မာကုဒ:၂၈) သို့ ပြောင်းလဲချက်။

အထက်ပါအချက်များအရ ဤမဖြည့်လွှတ်နိုင်သောအပြစ်မှာ ယေရှုသည် ဘုရားသခင်၏ဖွင့်ပြခြင်းနှင့်ကယ်တင်ခြင်း ဖြစ်ကြောင်း အ လင်းတရားကို နားလည်သိမြင်ပါလျက်နှင့် ငြင်းပယ်သူတို့ ကျူးလွန်ရာအပြစ်ဖြစ်တော့သည်။ ဧဝံဂေလီ၏အလင်းကို မြင်လျက်နှင့် စာ တန်၏အမှောင်တွင်းသို့ ဦးလှည့်သက်ဆင်းသူများသာဖြစ်သည် (မာကုဒ:၃၀)။ ဝိညာဉ်တော်၏သွေးဆောင်ခြင်းနှင့်စီရင်ခြင်းအား ဥပ ကွာပြခြင်းဖြစ်သည်(ယောဇ:၄၄,၆၅)။ ဤ မဖြည့်လွှတ်နိုင်သောအပြစ်ဟူသည် အပြောအဆို၊ အပြုအမူတချက်ကြောင့် ဘုရားကငြင်း ပယ်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်ကိုလုံးလုံးလျားလျား မယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား တောက်လျှောက်ငြင်းပယ်ခြင်းအပြစ် ဖြစ်သည်။ (ကျမ်းတတ်၊ဖါရိရဲ့များ)

ဤအပြစ်သည် ဧဝံဂေလီကို အလျှင်းလက်မခံသောသူများသာ ကျူးလွန်နိုင်သောအပြစ်ဖြစ်သည်။ ယေရှုခရစ်တော်၏သတင်းစကားကို ရှင်းလင်းစွာကြားဖူးထားသူတို့အတွက် ဤအမှု၌ သာ၍တာဝန်ရှိသည်။ ယနေ့ ခရစ်တော်ကိုဧကန်အမှန်မရထားဘဲ မိရိုးဖလာထုံးတမ်း ၌သာ ရပ်တည်နေသူတို့အတို့ ဤအချက်သည်အမှန်ပင်ဖြစ်တော့သည်။

၈:၂၃ ‘သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကားအထက်သားဖြစ်၏’ ယောဟန်၏နှစ်မျိုးရည်ညွှန်းချက်ဥပမာနောက်တခု ဖြစ်သည် (အောက်နှင့်အထက်၊ ၇:၃၅-၃၆, ၁၈:၃၆)။

အထက်အရပ်မှဖြစ်သောယေရှုနှင့် အောက်ရပ်မှဖြစ်သော ယုဒလူတို့အကြား ကွာခြားမှုကိုဘော်ပြသော နှစ်မျိုးရည်ညွှန်းသည့် ပုံစံသည် ခရစ်ဝင်ကျမ်းလေးကျမ်းမှ ရှင်ယောဟန်ခရစ်ဝင်၏ ထူးခြားချက်ပင်ဖြစ်သည်။ ယုဒခေတ်ကာလနစ်ခရစ်၊ ဆိုးယုတ်သောမျက် မှောက်ကာလနှင့် ဖြောင့်မတ်ရာ အနာဂါတ်ကာလ၌ အခြားခရစ်ဝင်သုံးကျမ်းနှင့် ကွာခြားချက်ရှိနေသည်။ သခင်ယေရှုက ဩဝါဒပေး ခြင်း၌ ပုံစံနှစ်မျိုးခွဲ၍ သွန်သင်၍လော မေးစရာရှိသည်။ ဖြစ်နိုင်ခြေရှိသည်မှာ ရှင်ယောဟန်က တပည့်တော်များအား သခင်ယေရှုသီး သန့်ဖွင့်ပြမှုကို မှတ်တမ်းပြုပြီး အခြားခရစ်ဝင်ကျမ်းများကမူ သခင်ယေရှု၏လူထုကြီးအား ဩဝါဒပေးခြင်းကို မှတ်တမ်းတင်ခြင်း လည်းဖြစ်တန်ရာသည်။

☐ **‘သင်တို့သည် လောကီသားဖြစ်ကြ၏’** ဤလောကသည် မကောင်းဆိုးဝါးတကောင်၏ အစိုးရမှုအောက်၌ ရှိနေသည် (၂ကော၄:၄, ဇေက်၂:၂ နှင့် ၁ယော၅:၁၉) (အထူးဆွေးနွေးချက် ၁၄:၁၇ကိုရှု)။

၈:၂၄ ‘မယုံလျှင်’ Third class conditional sentence ဖြစ်၍ ဖြစ်နိုင်ဘွယ်လုပ်ဆောင်မှုဖြစ်သည်။

- ☐ **NASB,NKJV** - ‘ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်’
- NRSV,JB** - ‘ငါသည်ဤမည်သောသူဖြစ်သည်ကို မယုံလျှင်’
- TEV** - ‘ငါဖြစ်သည်အတိုင်းဖြစ်သည်ကို မယုံလျှင်’
- NJB** - ‘ငါသည်ဤမည်သောသူဖြစ်သည်ကို မယုံလျှင်’

ဤအချက်သည် သခင်ယေရှုအနေဖြင့် မိမိ၏ဘုရားဇာတိဖြစ်ခြင်းကို ကောင်းစွာ သိကျွမ်းကြောင်းဘော်ပြချက်ဖြစ်သည်။ (သို့တည်းမ ဟုတ် ဤကျမ်းချက်၌ ‘မေရိယ’ သည် ရည်ညွှန်းကိုးကားရာ ဖြစ်နိုင်ဘွယ်ရှိသည်။) ဓမ္မဟောင်းမှ ‘ထာဝရဘုရား’ YHWH နှင့်စပ်လျဉ်းသော အမည်နာမကို သုံးထားသည် (‘ငါဖြစ်သည်’ ထွက်မြောက်ရာ၃:၁၄)။ ရှင်ယောဟန်ခရစ်ဝင်မှ “ငါဖြစ်သည်” ဘော်ပြချက်မှ ထူးခြားချက်လည်းဖြစ်သည်။ ကြိယာအသုံးအနှုန်းမပါရှိပေ (၄:၂၆, ၆:၂၀, ၈:၂၄,၂၅,၅၈, ၁၃:၁၉, ၁၈:၅,၆,၈)။ (အထူးဆွေးနွေးချက် ‘ယုံ ကြည်ခြင်း’ ၂:၂၃ကိုရှု)။

၈:၂၅ “သင်သည်အဘယ်သူနည်း” ယုဒအာဏာပိုင်များက ဘုရားနာမတော်ရှုတ်ချခြင်းအဖြစ် ယုဒဥပဒေလမ်းကြောင်းအရ အရေးယူ နိုင်ခွင့်ကိုရှာကြသည် (မသု ၂၆:၅၇-၆၈, မာကု ၁၄:၅၃-၆၅)။ ကိုယ်တော်အား သေစေချင်ကြသည်။ သတင်းစကားကိုမရှာ၊ စီရင်ခွင့်ကို သာရှာကြသည်။

အခြားခရစ်ဝင်ကျမ်းများကဲ့သို့မဟုတ်ဘဲ ဤခရစ်ဝင်ကျမ်း၌ ယေရှု၏ မိမိကိုယ်ကို ရှင်းလင်းစွာဘော်ပြခြင်းကိုတွေ့ရသည်။ ကိုယ်တော် ၏စကား (၂၄) နှင့်လုပ်ဆောင်မှုမှာ (ဥပုသ်နေ့၌အနာငြိမ်းစေခြင်း) တို့ဖြင့် မိမိ၏အခွင့်အာဏာကိုရှင်းလင်းစွာဘော်ပြသည်။

- ☐ NASB - ‘ငါသည်သင်တို့အား ကနဦးကတည်းက မည်သို့ပြောဆိုခဲ့သနည်း’
- NKJV - ‘ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း’
- NRSV - ‘ငါသည်သင်တို့အား အဘယ်ကြောင့်အလုံးစုံတို့ကိုပြောရသနည်း’
- TEV - ‘ငါသည်သင်တို့အား အစစကတည်းကမည်သို့ပြောခဲ့သနည်း’
- NJB - ‘ငါသည်သင်တို့အား အစကမည်သို့ပြောခဲ့သနည်း’

မူရင်းဂရိကျမ်းဂန်တို့၌ စကားလုံးများအကြား အကွာအဝေး (space) မရှိပေ။ ထို့ကြောင့် ဂရိစာအရေးအသား၌ စာကြောင်းကို ဖြတ် တောက်၍ စကားလုံးများအား ကျမ်းချက်နှင့် လျှော်ညီအောင်နေရာချနိုင်သည်။ ရေးသားမှုအမျိုးမျိုးဖြာထွက်၍ပြန်ဆိုမှု၌ ကျမ်းစကားကို အနက်အဓိပ္ပါယ်ကွဲလွဲမှု မဖြစ်စေသော်လည်း စာပိုဒ်ခွဲပိုများလာစေသည်။

၁။ hote - ငါသည်သင်တို့အား အစကပင်ပြောခဲ့ပြီ (NASB, NKJV, TEV, NJB, NIV)

၂။ hoti - အာမေဇိုင်အသုံးအနှုံးကဲ့သို့ “ငါသည်သင်တို့အားပြောခဲ့ပြီ” (NRSV, TEV)

ဤနေရာ၌ယောဟန်အသုံးပြုသော ‘အစအဦး’ကို ကမ္ဘာဦးဘေး (ဖန်ဆင်းခြင်း) နှင့် ယောဘေး (အမှုတော်မြတ်) ၌လည်းသုံးထားသည်။ ယေရှုက ဤအကြောင်းအရာတို့ကို ကနဦးကတည်းကပင် စကားနှင့်သော်လည်းကောင်း၊ လုပ်ဆောင်မှုအားဖြင့်သော်လည်းကောင်း တောက်လျှောက်ပြောနေခဲ့ပြီးဖြစ်သည်။

၈:၂၆-၂၇ အောက်ပါအချက်များကို အထူးအလေးထား၍ အထပ်ထပ်အဖန်ဖန် ဖော်ပြသည်။

- ၁။ ခမည်းတော်သည် ငါ့ကိုစေလွှတ်သည် (၃:၁၇, ၃၄, ၄:၃၄, ၅:၃၆, ၃၈, ၆:၂၉, ၄၄, ၅၇, ၇:၂၈-၂၉, ၈:၁၆, ၂၆, ၄၂, ၁၀:၃၆, ၁၁:၄၂, ၁၂:၄၉, ၁၄:၂၄, ၁၅:၂၁, ၁၇:၃, ၁၈, ၂၁, ၂၃, ၂၅, ၂၀:၂၁)။
- ၂။ သစ္စာနှင့်ပြည့်စုံတော်မူသောဘုရားသခင် (၃:၃၃, ၇:၂၈)
- ၃။ ယေရှု၏ဩဝါဒသည် ခမည်းတော်ထံမှဖြစ်သည် (၃:၁၁, ၇:၁၆-၁၇, ၈:၂၆, ၂၈, ၄၀, ၁၂:၄၉, ၁၄:၂၄, ၁၅:၁၅)။
- ၄။ ယေရှုသည် ခမည်းတော်ကို ထင်ရှားစေသည် (၁:၁၈, ၈:၂၆-၂၉, ၁၂:၄၉-၅၀, ၁၄:၇-၉)။

☐ ‘ဤလောက’ (၁:၁၀ မှ မှတ်စုကိုရှု။)

၈:၂၇ ကျမ်းရေးသူ၏နောက်ထပ်မှတ်ချက်တစ်ခုဖြစ်သည်။ ကိုယ်တော်၏ ဤမျှရှင်းလင်းသော ပုံဆောင်တင်စားသည့်အသုံးအနှုံးတို့ကို ၎င်းတို့နားလည်ပါမူ အခြားယုဒများကဲ့သို့ပင် ကိုယ်တော်အား သတ်ဘို့ကြိုးစားကြပေဦးတော့မည်။ (၅:၁၈, ၈:၅၉, ၁၀:၃၃) ယေရှုက နားလည်ရခက်အောင် ဖုံးကွယ်ပြောဆိုခြင်းပင်မဟုတ်ချေ။

၈:၂၈ ‘သင်တို့သည်လူသားကိုမြှောက်ထားသောအခါ’ ဓမ္မဟောင်းမှ တောလည်ရာ၂၁:၄-၉ ကိုသွယ်ဝိုက်ရည်ညွှန်းချက်ဖြစ်၍ ဤအ ချက်ကို ယောဘေး၄၄၌ ဆွေးနွေးတင်ပြထားသည်။ ဤအချက်သည်လည်း ရှင်ယောဟန်ခရစ်ဝင်မှ ယောဟန်၏ နှစ်မျိုးရည်ညွှန်းသည့် အချက်များထဲမှတစ်ခုဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ်အသေခံခြင်း (၃:၁၄, ၁၂:၃၂, ၃၄) ကို ရည်ညွှန်းနိုင်သလို တမန်တော်၂:၃၃, ၅:၃၁, ဖိလိပို၂:၉ မှ “ချီးမြှောက်ခြင်း” အနက်အဓိပ္ပါယ်ကိုလည်း မကြာခဏအသုံးပြုသည်။ အသေခံဘို့ရန်ဤလောကသို့ ကြွလာရ ကြောင်း ကိုယ်တော်သိတော်မူပါ၏ (မာကု ၁၀:၄၅)။

☐ ‘လူသား’ ယေရှုကိုယ်တော်တိုင် ရွေးချယ်အသုံးပြုသော နာမတော်တစ်ခုဖြစ်သည်။ ရဗ္ဗိဆိုင်ရာ ယုဒဘာသာမှ နိုင်ငံရေး, စစ် ရေးအသွင်ဆောင်သည့် အသုံးအနှုံးမျိုးမဟုတ်ချေ။ သခင်ယေရှုက ဤအမည်နာမကို ရွေးချယ်ရခြင်းမှာ ကိုယ်တော်၏လူသားဖြစ်ခြင်း (ယေဇကောလ၂:၁, ဆာလံ၈:၄) နှင့်ဘုရားဖြစ်ခြင်း (ဒံယေလ၇:၁၃) နှစ်ရပ်လုံးနှင့် ဆက်နွယ်မှုရှိသောကြောင့်ဖြစ်သည်။

▣ ‘ငါသည်ဤမည်သောသူဖြစ်သည်ကို .. သင်တို့သည်သိကြလိမ့်မည်’ တပည့်တော်များနှင့်ကိုယ်တော်၏မိသားစုဝင်များ ကပင် ကိုယ်တော်အား ပင်တေကုထွေနေ့တိုင်အောင် ပြည့်ဝစုံလင်စွာ နားမလည်နိုင်ခဲ့ကြချေ (၇:၃၉)။ ဝိညာဉ်မျက်စိ ဝိညာဉ်နားရှိသူ တို့အတွက် ဝိညာဉ်တော်ဆင်းကြွ၍ မျက်စိတို့ကို ပွင့်စေတော်မူသည်။

ငါသည်ဤမည်သောသူဖြစ်သည်ဟူသော အတည်ပြုချက် သဒ္ဒါဖွဲ့စည်းပုံအတွက် :၂၄ မှ မှတ်စုကိုကြည့်ပါ။

၁။ ကိုယ်တော်သည်မည်သူဖြစ်ကြောင်း၊ (မေရိယ)

၂။ ကိုယ်တော်သည် ခမည်းတော်ကိုယ်စားထင်ရှားခြင်း၊ (၅:၁၉-၂၀)

၃။ ကိုယ်တော်နှင့် ခမည်းတော်သည်တလုံးတဝတည်းဖြစ်ကြောင်း (၂၉) ၎င်းတို့သိလာကြလိမ့်မည်။

၈:၂၉ ‘ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ ခမည်းတော်သည်စွန့်ပစ်တော်မမူ’ ယေရှုအနေဖြင့် ခမည်းတော်ဘုရားနှင့်ရှိနေသော မိတ် သဟာယက ကိုယ်တော်အား အထောက်အမပြုထားသည် (၈:၁၆, ၁၆:၃၂)။ ထို့ကြောင့်ပင် ကားတိုင်ထက်၌ ခမည်းတော်နှင့် မိတ်သ ဟာယ ကျိုးပျက်ရသောအခါ ကိုယ်တော်အနေဖြင့် ကြီးစွာသောခက်ခဲမှုနှင့် အတူဝေဒနာခံစားရသည် (မာက၁၅:၃၄)။

၈:၃၀ ‘လူများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏’ ဤနေရာ၌ ယုံကြည်ခြင်းအသုံးအနှုံးကို အသုံးပြုရာ၌ လွတ်လပ်စွာလုပ် ဆောင်ပိုင်ခွင့် တခုအရသာ သုံးနှုံးခြင်းဖြစ်သည်။ နားထောင်လျက်ရှိသော အချို့သူများ၏ နက်နဲမှုမရှိလှသည့်ယုံကြည်ခြင်း ကို ရည် ညွှန်းဟန်ရှိသည် (မသု၁၃ ၊ မာက၄)။ ကိုယ်တော်သည်မေရိယဖြစ်ကြောင်း ၎င်းတို့နားလည်သလောက်ပေါ်အခြေပြု၍ အလွယ်ဝန်ခံ ကြသည်။ ထိုသူတို့သည်စစ်မှန်သောယုံကြည်သူများ မဟုတ်ကြကြောင်း ၈:၃၀-၅၈ မှ ရှင်းလင်းစွာဘော်ပြထားသည် (၂:၂၃-၂၅)။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယုံကြည်ကြသည့်ပုံစံအမျိုးမျိုးတွေ့ရသော်လည်း အားလုံးသည် ကယ်တင်ခြင်းရသည့်ယုံကြည်ခြင်းမျိုး မဟုတ်ကြချေ(အထူးဆွေးနွေးချက် ၂:၂၃ ကိုရှု)။

ကျမ်းချက်၈:၃၁-၃၃ ထိုအခါယေရှုက သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင်ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကို လည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွတ်လိမ့်မည်ဟု ယုံကြည်သော ယုဒလူတို့အားမိန့်တော်မူ၏။ ယုဒလူတို့က လည်း ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွတ်လိမ့်မည်ဟူ၍သင်သည် အ ဘယ်သို့ ပြောဆိုသနည်းဟု မေးမြန်းကြ၏။

၈:၃၁ ‘တည်လျှင်’ Third class conditional sentence ဖြစ်ရာ ဖြစ်နိုင်စွမ်းသောလုပ်ဆောင်မှုဖြစ်သည်။ မရွေ့မလျော့ ဆက်လက် တည်ရှိသော ယုံကြည်သက်ဝင်မှုကို အထူးပြု၍ ယော၁၅ ၌လည်း ရှင်းလင်းစွာဘော်ပြသည်။ ဤအချက်သည် ဝမ်းမြောက်ဘွယ်စေပေ လိသတင်းစကား ဝေငှခြင်း၌ လစ်ဟာတတ်သော အချက်ဖြစ်သည်။ ကိုယ်တော်၏ ဒေသနာသည် ယုံကြည်ရန် (၅:၂၄) နာခံရန်နှင့် ထို ဒေသနာ၌တည်ရန် ဖြစ်သည် (အထူးဆွေးနွေးချက် “တည်ခြင်း” ဝယော၂:၁၀ ကိုရှု)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “စွဲမြဲယုံကြည်ခြင်း၏လိုအပ်မှု”

ခရစ်ယာန်အသက်တာနှင့်စပ်ဆိုင်သော သမ္မာတရားခံယူချက်အချို့မှာ ရှင်းပြရန်ခက်ခဲမှုရှိသည်။ အကြောင်းမှာ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိသည့် ယှဉ်တွဲမှုများကို ထူးခြားစွာတင်ဆက်ထားသောကြောင့်ဖြစ်သည်။ အချို့က သမ္မာတရားတဖက်တည်း၌သာ စုံရပ်၍ ဆန့်ကျင်ဘက်ဖြစ်ဟန်ရှိသော တဖက်သမ္မာတရားကို လျစ်လျူရှုလိုကြသည်။ အကယ်စင်စစ် ၎င်းအချက်တို့သည် ဆန့်ကျင်ဘက်ဖြစ်ဟန်ရှိသော်လည်း နှစ်ဖက်လုံးမှာ သမ္မာတရားသာဖြစ်သည်။ အောက်ပါပုံဆောင်ရှင်းလင်းချက်ကို ကြည့်ပါ။

- က။ ကယ်တင်ခြင်းဟူသည် ခရစ်တော်ကိုယုံကြည်ရန် အစပြုဆုံးဖြတ်ခြင်းလော? သို့မဟုတ် တပည့်တော်အဖြစ်တသက်လုံးဝန်ခံအပ်နှံသော အသက်တာလော?
- ခ။ ကယ်တင်ခြင်းဟူသည် ဘုရားသခင်၏တန်ခိုးအာဏာတော်နှင့်ကျေးဇူးပြု၍ ရွေးကောက်ခြင်းလော? သို့မဟုတ် ဘုရားသခင်၏ကမ်းလှမ်းမှုကို လူက နောင်တနှင့်တကွ ယုံကြည်တုန့်ပြန်ခြင်းလော?
- ဂ။ ကယ်တင်ခြင်းဟူသည် တကြိမ်တခါလက်ခံရရှိပြီး မဆုံးရှုံးနိုင်သည့်အရာလော? သို့မဟုတ် မရွေ့မလျော့ မတိမ်းယိမ်းရန်လိုအပ်သလော?

စွဲမြဲယုံကြည်ခြင်းသည် အသင်းတော်သမိုင်းတလျှောက်ဖြတ်သန်းတည်ရှိလာခဲ့သည်။ သို့သော် ဓမ္မသစ်ကျမ်းမှ ဝိရောဓိဖြစ်ဟန်ရှိသော ကျမ်းပိုဒ်များဖြင့် ပြဿနာအချို့အစပြုလာသည်။

- က။ စိတ်ချခြင်းနှင့်ဆိုင်သော ကျမ်းချက်များ၊
 - ၁။ သခင်ယေရှု၏ဘော်ပြချက်၊ (ယောဇး၃၇, ၁၀:၂၈-၂၉)
 - ၂။ ပေါလု၏ဘော်ပြချက်၊ (ရောမစား၃၅-၃၉, ဧဖက်ခား၁၃, ၂:၅, ၈-၉, ဖိလိပွိုခား၆, ၂:၁၃, ၂သက်ခား၃, ၂တိခား၁၂, ၄:၁၈)
 - ၃။ ပေတရု၏ဘော်ပြချက်၊ (၁ပေခား၄-၅)
- ခ။ စွဲမြဲယုံကြည်ခြင်း၏လိုအပ်မှုနှင့် ဆိုင်သောကျမ်းချက်များ၊
 - ၁။ သခင်ယေရှု၏ဘော်ပြချက်၊ (မသဲ၁၀:၂၂, ၁၃:၁-၉, ၂၄-၃၀, ၂၄:၁၃, မာကုခား၁၃, ယောစား၃၁, ၁၅:၄-၁၀, ဗျာဒိတ်၂:၇,၁၇,၂၆,၃၅,၁၂,၂၁)
 - ၂။ ပေါလု၏ဘော်ပြချက်၊ (ရောမခား၂၂, ၁ကောခား၂, ၂ကောခား၅, ဂလာတိခား၆, ၃:၄, ၅:၄, ၆:၉, ဖိလိပွို၂:၁၂, ၃:၁၈-၂၀, ကောလောသဲခား၂၃)
 - ၃။ ဟေဗြဲကျမ်းရေးသူ၏ဘော်ပြချက်၊ (၂:၁,၃:၆,၁၄, ၄:၁၄, ၆:၁၁)
 - ၄။ ယောဟန်၏ဘော်ပြချက် (၁ယော၂:၆, ၂ယော၉)
 - ၅။ ခမည်းတော်ဘုရား၏ဘော်ပြချက် (ဗျာဒိတ်၂:၁၇)

သမ္မာတရားနှင့်ညီညွတ်သောကယ်တင်ခြင်းသည် အနန္တတန်ခိုးရှင်သုံးပါးတဆူဘုရား၏ မေတ္တာတော်၊ဂရုဏာတော်နှင့် ကျေးဇူးတော်တို့မှဖြစ်တည်လာသည်။ ဝိညာဉ်တော်၏အစပြုလုပ်ဆောင်ချက် မပါရှိဘဲ မည်သူတစ်ဦးတယောက်မျှ ကယ်တင်ခြင်းသို့ မရောက်နိုင်ပေ (ယောဇး၄၄,၆၅)။ ဘုရားဘက်က အစပြုလုပ်ဆောင်၍ အစီအစဉ်ချသည်မှန်သော်လည်း လူ့ဘက်မှယုံကြည်ခြင်း နောင်တတရားနှင့်တုန့်ပြန်ရန်နှင့် အစပြုခြင်းသည်သာမက မရွေ့လျော့ခြင်းနှစ်ခုလုံးလိုအပ်သည်။ ဘုရားသခင်က ပဋိညာဉ်တော်စပ်မှု၌ လူနှင့်လုပ်ဆောင်တော်မူသည်။ လူ၏အခွင့်အလမ်းနှင့်တာဝန်ရှိမှုပင်ဖြစ်သည်။

လူသားအားလုံးထံသို့ ကယ်တင်ခြင်းကိုကမ်းလှမ်းလျှက်ရှိသည်။ ယေရှု၏အသေခံတော်မူခြင်းသည် ဖန်ဆင်းခံလူတို့၏ အပြစ်ပြဿနာအားဖြေရှင်းဖို့ရန်ဖြစ်သည်။ ဘုရားကလမ်းခရီးတစ်ခုကို ထောက်ပံ့ပြင်ဆင်ပေး၍ သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းထားသူအားလုံးအား ယေရှုခရစ်အားဖြင့် ထောက်ပံ့ကျေးဇူးပြုထားသော မေတ္တာတော်ကိုတုန့်ပြန်စေလိုသည်။

Calvinistic ရှုထောင့်မဟုတ်သည့်အမြင်မှ ဤကဏ္ဍကို သာ၍သိရှိလိုသော် -

- ၁။ Dale Moody, *The Word of Truth*, Eerdmans, 1981 (PP 348 – 365)
- ၂။ Howard Marshall, *Kept by the Power of God*, Bethany Fellowship, 1969
- ၃။ Robert Shank, *Life in the Son*, Westcott, 1961 ကိုဖတ်ပါ။

သမ္မာကျမ်းစာက ကွဲပြားသည့်ပြဿနာနှစ်ခုကို ဤနေရာ၌လိပ်မူထားသည်။ (၁) စိတ်ချမှုကို အသီးမဲ့သော၊ ကိုယ်ကျိုးရှာသော အသက်တာအတွက် “လိုင်စင်” တခုထုတ်ပေးခြင်းကဲ့သို့ခံယူခြင်း (၂) အမှုတော်နှင့် ကိုယ်ရေးကိုယ်တာ အဖြစ်၌ ရှုန်းကန် နေရသူတို့ကိုထောက်မအားပေးခြင်းတို့ဖြစ်သည်။ ပြဿနာမှာ လမ်းလွဲသောအုပ်စုများက မှားယွင်းသောသတင်းစကားနှင့် ကန့်သတ်ထားသောသမ္မာကျမ်းပိုဒ်များအပေါ် သီခြေလော်ဂျီပုံစံတစ်ခု ရုပ်လုံးဖော်ခြင်းဖြစ်သည်။ အချို့ခရစ်ယာန်များအတွက် တင်းကြပ်သော သတိပေးချက်လိုအပ်သလို အချို့အတွက်မူ စိတ်ချမှုသတင်းစကား အလွန်လိုအပ်လှပေသည်။ မိတ်ဆွေ! သင်ဘယ်အုပ်စုထဲမှာ ရှိနေသနည်း?

▣ ‘သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏’ သခင်ယေရှုက အသက်တာပိုင်း နာခံလိုက်လျှောက်မှုကို အထူးပြုဖော်ပြသည် (၅၁,၅၂,၅၅, ၁၄,၁၅,၂၁,၂၃,၂၄, ၁၅,၁၀,၂၀, ၁၇,၆, လုကာဇ်၄၆, ၂ယောဇ)။ ဤနေရာ ဟေဗြဲစကားလုံး shema ‘လိုက်လျှောက်ရန်နားထောင်ခြင်း’ ဟူသောအနက်အဓိပ္ပါယ်ထင်ဟပ်ပေါ်လွင်သည် (တရားဟောဇ်၄-၆)။

စး၃၂၄၀၊ ၄၄၊ ၄၅၊ ၄၆ ‘သမ္မာတရားကိုလည်း’ သော့ချက်စကားလုံးဖြစ်ပြီး နှစ်မျိုးရည်ညွှန်းဖော်ဆောင်သည်။

- ၁။ ယုံကြည်ကိုးစားထိုက်ခြင်း၊
- ၂။ မှားယွင်းခြင်းနှင့်ဆန့်ကျင်သောအမှန်တရား၊

အဓိပ္ပါယ်နှစ်မျိုးလုံးသည် ယေရှု၏အသက်တာနှင့် အမှုတော်မြတ်၌ရှိနေသော အမှန်တရားဖြစ်သည်။ ထိုနှစ်ချက်လုံးကိုယ်တော်၌ ရှိ၍ ဧဝံဂေလိ၏ပန်းတိုင်လည်းဖြစ်သည်။ သမ္မာတရားဟူသည် အခြေခံအားဖြင့် ပုဂ္ဂိုလ်ကိုရည်ညွှန်းသည်။ ယေရှုသည် ခမည်းတော်ဘုရား၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကိုဖော်ပြသဖြစ်သည်။ အချို့ကဤကျမ်းပိုဒ်ကို ထုတ်နှုတ်၍ လောကီပညာရပ်ဆိုင်ရာ၌ အသုံးပြုသည်။ အကယ်စင်စစ်အားဖြင့် ဤလောက၌ အမှန်တရားများစွာရှိသော်ငြားလည်း အဘယ်အမှန်တရားကမျှ လွတ်ခြင်းအခွင့်မပေးနိုင်ပါ (ဒေသနာ၁:၁၈) (အထူးဆွေးနွေးချက် ‘သမ္မာတရား’ ၆:၅၅ နှင့် ၁၇:၃ ကိုရှု)။

စး၃၂ ‘သိကြသဖြင့်’ ဓမ္မဟောင်းမှအသုံးအနှုံး ‘သိခြင်း’ ကိုအသုံးပြု၍ ‘တဦးချင်းတော်စပ်မှု’ ကိုဆိုလိုရာ အမှန်တရားကိုသိရုံမျှသာမဟုတ်ပါ (ကမ္ဘာဦး၄:၁, ယေရမိ၁:၅)။ သမ္မာတရားဟူသည် ပုဂ္ဂိုလ်တော်မြတ်တစ်ပါးဖြစ်ပါသည်။ ဤကျမ်းချက်ကို အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာကျောင်းများ၌ ကိုးကားအသုံးပြုတတ်ကြရာ လူ၏အသိပညာတိုးပွားလာမှုကို လုံးဝမဆိုလိုပါ။ လူ့အတတ်ပညာကို အခြေပြုသော ကွဲပြားမှုနှင့်ချည်နှောင်မှုသာ သက်သေပြသည်။ လူဖြစ်သောကြောင့်လည်း ဤနေရာ၌ဘော်ပြသော ‘သမ္မာတရား’ ဟူသည်မှာ ဝမ်းမြောက်တွယ်သတင်းစကားနှင့် ပုဂ္ဂိုလ်တော်မြတ်ယေရှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ကိုယ်တော်နှင့်ကင်းကွာလျှင် ကိုယ်တော်မပါလျှင် - သမ္မာတရား၊ ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်း ဘာတစ်ခုမျှရှိမည်မဟုတ်ပေ။

‘သင်တို့ကိုလွတ်လိမ့်မည်’ ယုံကြည်သူတို့သည် ဓလေ့ထုံးတမ်း၊ ကိုးကွယ်ရာလုပ်ထုံး၊ ဆိုးဝါးသောအမှုအကျင့်၊ ဘာသာတရား၏ အချည်အနှောင်တို့မှ လွတ်မြောက်ပြီးဖြစ်သည်။ ထိုသို့လွတ်မြောက်ပြီးသည့်တိုင် ယုံကြည်သူတို့သည် ဧဝံဂေလိအဘို့အလိုငှါ တဖန်ပြန်လည်အချည်အနှောင်ခံကြ၏ (ရောမ၁၄:၁ - ၁၅:၆, ၁ကော၈-၁၀)။

စး၃၃ “ငါတို့သည် အာပြတ်အမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌တရံတခါမျှ ကျွန်မခံကြ” လူမျိုးရေးမာန်မာန်သည် ဤမျှလှကို အမိုက်ဖုံး (ကန်း) စေသည်မှာ အံ့ဩတွယ်ပင်။ ၎င်းတို့အား ကျွန်ပြုအုပ်စိုးခဲ့သော အဲဂုတ္တု၊ အာရှရို၊ ဗာဗုလုန်၊ ပါရှား၊ ဂရိနှင့်ရောမ တို့၌ မည်သို့ဖြစ်လိမ့်မည်နည်း?

ကျမ်းချက် ၈:၃၄-၃၈ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေရသည်မဟုတ်။ သားမူကားအစဉ်အမြဲနေ၏။ ထို့ကြောင့်သားသည် သင်တို့ကို လွှတ်လျှင် သင်တို့သည်စကန်အမှန် လွတ်ကြလိမ့်မည်။ သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌တည်နေရာကို မရသောကြောင့် သင်တို့သည်ငါ့ကိုသတ်အံ့သောငှါ ရှာကြံကြ၏။ ငါသည် ငါ့မည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ ဟုမိန့်တော်မူ၏။

၈:၃၄ ‘ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏’ သခင်ယေရှုက အငယ် ၃၂တွင် “လွတ်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်ကို အငယ်၃၃ တွင် ၄င်းတို့ နားမလည်နိုင်ခဲ့သည့် အခြေအနေမှ ကိုယ်တော်က စစ်မှန်သော ဝိညာဉ်ရေးသို့ ကြိုးစား၍ ဦးဆောင်လေသည်။ သခင်ယေရှု၏ ဤဘော်ပြချက်သည် ၂၁ နှင့် ၂၄ မှ ကိုယ်တော်၏စွဲချက်နှင့် ဆက်နွယ်မှုရှိသည်။ ကိုယ်တော်၏ ဤစကားများအားဖြင့် အပေါ်ယံကြော နောက်လိုက်များအား အဆုံးသတ်သွားစေသည် (၄၄-၄၇)။

New Testament Theology ၌ Frank Stagg ဘော်ပြသည်မှာ “ချည်နှောင်မှုအောက်ရှိလူ၏ ဆိုးဝါးသည့်အခြေအနေသည် အလှည့်အပြောင်းတခုအတွက် လွတ်မြောက်ရန်အားထုတ်မှု ရလဒ်ကို ဖြစ်စေတတ်သည်” ဟု ဆိုသည်။

Present Active Participle ဖြစ်သော ကြိယာအသုံးအနှုံး “ပြုသည်” မှာ ဆက်လက်တည်ရှိဆဲ “အပြစ်” ကိုရည်ညွှန်းသည်။ အပြစ်ကိုဆက်လက်ကျူးလွန်နေခြင်းသည် သမ္မာတရား (ယေရှု) ကို အလျှင်းမ “သိ” သည့်လက္ခဏာသက်သေဖြစ်တော့သည်။ ပစ္စုပ္ပန်အခြေအနေအတွက် ကြိယာကို အသုံးပြုထားသည့် အလားတူအချက်ကို ဝယော၃:၆,၉ ၌ တွေ့ရပြန်သည်။

ယုံကြည်သူများ အပြစ်လုပ်နိုင်သေးသလော? အဖြေမှာ “လုပ်နိုင်သည်” (ရောမ၇, ၁ယော)။ ယုံကြည်သူတို့အပြစ်မလုပ်မိရန် ရုန်းကန်လုပ်ဆောင်နေသော်လည်း ဆုံးရှုံးသူတို့မှာမူကား ထိုအပြစ်နွံထဲ၌ ဩတပ္ပလုံစွာ ဆက်လက်မွေ့လျော်လျက်ရှိကြသည်။

ခေတ်သုံး NET ကျမ်းစာ (p.1921 # 21) ၌မှတ်ချက် ကောင်းတခု ပေါင်းထည့်ထားသည်မှာ ရှင်ယောဟန်ခရစ်ဝင်ရှိ “အပြစ်” ကို “မယုံကြည်ခြင်း” (မပြည်လွတ်နိုင်သောအပြစ်) ဟုဘော်ပြထားသည်။ အကျင့်ကျင့်ခြင်းနှင့်ဆိုင်သော ကျမ်းအဆက်အစပ်မဟုတ်သော်လည်း “ကယ်တင်ခြင်းသို့ရောက်ရာ ယုံကြည်ခြင်း” အတွက်ကျမ်းချက်ဖြစ်သည်။ ဝယော မှ ဒုစရိုက်အပြစ်သည်လည်း မယုံကြည်ခြင်း (သေခြင်းသို့ဦးတည်သောအပြစ်) ဖြစ်သည်။

၈:၃၅ ဤအပိုဒ်သည် အငယ်၃၄ နှင့် တိုက်ရိုက်ဆက်စပ်မှုမရှိဘဲ ၃၆ နှင့်သာဆက်စပ်မှုရှိသည်။ ယေရှုခရစ်တော် (ယုဒဘာသာတရား၏ မောရှေနှင့်ခြားနားမှု) သည် သားအစစ်အမှန်ဖြစ်သည် (ဟောဗြဲ:၂, ၃:၆, ၅:၈, ၇:၂၈)။ အတောမသတ်နိုင်သော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတို့ကို ကျင့်ဆောင်ခြင်းမဟုတ်ဘဲ ကိုယ်တော်အားယုံကြည်ခြင်းအားဖြင့်သာ လွတ်ခြင်းအခွင့်ရှိသည် (၃၂)။

☐ “အစဉ်အမြဲ” (အထူးဆွေးနွေးချက် ၆:၅၈ ကိုရှု)။

၈:၃၆ ‘လျှင်’ Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုဖြစ်သည်။

၈:၃၇ ‘သင်တို့သည် ငါ့ကို သတ်အံ့သောငှါရှာကြံကြ၏’ (၅:၁၈၊ ၇:၁၉၊ ၈:၃၇,၄၀၊ ၁၁:၅၃)။

☐ ‘ငါ၏ဒေသနာသည် သင်တို့၌တည်နေရာကို မရသောကြောင့်’ ဤစကားစုကို အဓိပ္ပါယ်အမျိုးမျိုးနားလည်နိုင်သည်။ ‘*The Bible in Twenty Six Translations*’ က လေ့လာမှု အထောက်အကူဖြစ်စေပါသည်။

၁။ အကြောင်းမူကား ငါ၏ ဒေသနာသည် သင်တို့၌ လွတ်လပ်စွာ ရှေ့ဆက် မတိုးနိုင် သောကြောင့် (American Standard Version)

၂။ “သင်တို့၌ အခြေမကျ၊ မဖြစ်ထွန်းနိုင်သောကြောင့်” Henry Alford ၏ *The New Testament*

၃။ “သင်တို့အတွင်း၌ ဦးတည်မှု မဖြစ်စေသောကြောင့်” James Moffatt ၏ *The New Testament: A New Translation*

၄။ “သင်တို့၌နေရာကို ရှာမတွေ့သောကြောင့်” J.B.Rotherhan ၏ *The Emphasized New Testament: A New Translation*

၅။ “အကြောင်းမူကား ငါ့ဒေသနာသည် သင်တို့နှလုံးသားများ၌ နေစရာရှာမတွေ့သောကြောင့်” E.V.Reiu ၏ *The Four Gospels*

‘ဝမ်းမြောက်စရာသတင်း’ ကို လက်ခံရရှိခြင်း သို့မဟုတ် မရရှိခြင်းသည် ပြဿနာဖြစ်လာပြန်သည်။ အကျင့်တရားမကြိုင်အတွက် မဟုတ်ပါ။ ကယ်တင်ခြင်းအတွက်ဖြစ်သည်။

၈:၃၈ “မြင်ခဲ့ပြီးသည်အတိုင်း” Perfect Active Indicative ဖြစ်ရာ သခင်ယေရှု၏ ရှေ့မဆွကပင်တည်ရှိမှုနှင့် ခမည်းတော်ဘုရား နှင့် လက်ရှိမိတ်သဟာယ နှင့်ဆက်စပ်မှုရှိသည်။

▣ ‘သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်းပြုကြ၏’ ဤတကြိမ်ရည်ညွှန်းသော “အဘ” သည် ယုဒဓလေ့ ထုံးတမ်းကို ကိုးကားဟန်ရှိသည်(ဟောရှာယ၂၉:၁၃)။ သို့သော် ၄၁-၄၄ ၌ စာတန်ကိုရည်ညွှန်းကြောင်းထင်ရှားသည်။ ၎င်းတို့၏လုပ်ဆောင်မှု၊ ရှေ့ရှဦးတည်မှု၊ စကားတို့မှာ မောရှေဦးရပ်တည်ဟန်မှတ်ယူစရာရှိသော်လည်း ၎င်းတို့၏ဝိညာဉ်ရေးရာ အခြေအနေကိုမူ ရှင်းလင်းစွာမြင်နေရသည်။ လူသည် ဝိညာဉ်ရေးရာအတွက် မည်သည့်နည်းနှင့်မျှ စတင်အကောင်အထည် မဖော်နိုင်သော လွှမ်းမိုးချုပ်ကိုင်မှု အရင်းအမြစ် နှစ်ချက်သာရှိသည်။ ဘုရားသခင်/ ခရစ်တော်/ ဝိညာဉ်တော်၊ သို့တည်းမဟုတ် စာတန်နှင့်၎င်း၏ ! ဧဝံဂေလိအပေါ် တုန့်ပြန်မှုကို (၁:၁၂, ၃:၁၆, ၁၀:၁-၁၈, ၁၄:၆) ဝိညာဉ်ရေးရာ အခြေအနေမှန်တရက ဘော်ပြနေမည်သာဖြစ်သည်။ ဤစကားစုနှင့်ဆက်စပ်၍ စကားလုံး ဆက်စပ်မှုဘော်ပြချက်အချို့ရှိသည်။

၁။ ကိုးကားချက် ခမည်းတော်/ အဘ နှစ်လုံးသည် ထာဝရဘုရားကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ (သင်တို့ဟူသောနာမ်စား မပါ)

၂။ ကြိယာသည် ‘အမိန့်ပေးဝါကျ’ (Imperative) ဖြစ်သည်။ အညွှန်းဝါကျ (Indicative) မဟုတ်ပါ။ (Bruce M.Metzger ၏ *A Textual Commentary: The Greek New Testament*, p.225 ကိုရှု။)

ကျမ်းချက် ၈:၃၉-၄၇ ထိုသူတို့ကလည်း အာဗြဟံသည် ငါတို့အဘဖြစ်၏ ဟုဆိုကြ၏။ ယေရှုကလည်း သင်တို့သည်အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။ ဘုရားသခင်အထံတော်၌ ကြားရသော သစ္စာတရားကို သင်တို့အားဟောပြောသော သူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။ သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်းငါတို့သည် မျောက်မထားသော အမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။ ယေရှုကလည်း ဘုရားသခင်သည် သင်တို့အဘမှန်လျှင် သင်တို့သည်ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကားငါသည် ဘုရားသခင်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။ အဘယ့်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံ မယူနိုင်သောကြောင့်သာ သင်တို့သည်ငါ့စကားကိုနားမလည်ကြ။ သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်းလိုက်တတ်ကြ၏။ မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ ကျင့်လည်သောသူဖြစ်၏။ မုသာ၏ အဘလည်းဖြစ်၏။ ငါသည် သစ္စာစကားကိုပြောသောကြောင့် သင်တို့မယုံကြ။ ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဘော်ပြသနည်း။ သစ္စာစကားကို ငါပြောသည်မှန်လျှင် အဘယ့်ကြောင့်သင်တို့ မယုံကြသနည်း။ ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည်ဘုရားသခင်နှင့် မစပ်ဆိုင်သော ကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။

၈:၃၉ “အာဗြဟံသည် ငါတို့အဘဖြစ်၏” သခင်ယေရှုက ၎င်းတို့သည် အာဗြဟံမှဆင်းသက်သော သွေးသားတော်စပ်သူများ ဖြစ်ကြောင်း အတည်ပြုသော်လည်း စာတန်၏မိသားစုဝင် အသွင်ပေါ်နေကြောင်း အတည်အလင်းထောက်ပြသည် (၃၈,၄၄)။ လူမျိုးတော်ဖြစ်ခြင်းက ဘုရားသခင်၏ လူမှန်ဖြစ်စေသည်မဟုတ်။ ယုံကြည်ခြင်းဖြင့်တော်စပ်မှုကသာလျှင် ဖြစ်စေသည် (တရားဟောဖိစပ်၊ ၁၃, ရောမ၂:၂၈-၂၉, ၉:၆)။

▣ ‘လျှင်’ ဝါကျဖွဲ့စည်းမှု၌ First Class Conditional Sentence (Present Active Indicative နှင့် ei) ဖြစ်သော်လည်း Second Class Conditional (၁၉ နှင့် ၄၂) ကဲ့သို့လည်းဖွင့်ဆိုနိုင်သည်။ ဂရိကျမ်းဂန်မူကွဲအချို့က ပထမကြိယာကို Imperfect သို့ ပြောင်းခြင်းဖြင့် ဤပေါင်းစပ်ထားသည့်အနေအထားတစ်ခုမှ ဖယ်ရှားလိုက်သောကြောင့် “သင်တို့သည် အာဗြဟံ၏သားမမှန်ဘဲလျှက် မိမိတို့ကိုယ်ကို အာဗြဟံသားဟုခေါ်လျှင် သင်တို့မကျင့်သောအာဗြဟံအကျင့် တို့ကို

သင်တို့ကျင့်ကြလိမ့်မည်”UBS⁴ကဏ္ဍပေါင်းစပ်ဖွဲ့စည်းထားသည့်အနေအထားကို Bအဆင့်ပေးထားသည်(သေချာသလောက် နီးပါးရှိခြင်း)။

၈:၄၀ ‘ဟောပြောသောသူ’ ယေရှုက မိမိကိုယ်ကို ထာဝရဘုရား၏ကိုယ်စားအဖြစ်သာမက တလုံးတဝတည်းဖြစ်ကြောင်းကိုနားလည် ထားသော်လည်း လူသားစင်စစ်တဦးအဖြစ်လည်းဘော်ပြသည်။ ဤအချက်အားဖြင့်လည်း Gnostic အယူမှားဆရာတို့၏ ဝိညာဉ်အရာ နှင့်လောကအရာကြား ထိုနှစ်မျိုး၏ ထာဝရကာလတိုင်ဖြစ်ခြင်းကို ချေပထားသည် (၁ယောဝး၁-၄, ၄:၁-၄)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “နေ့စဉ်တစ်အယူဝါဒ” (Gnosticism)

- က။ ဤလွဲမှားသောဝါဒနှင့်စပ်လျဉ်း၍ သိရှိရသည်မှာ ဒုတိယရာစုနှစ် Gnostic စာအရေးအသားမှအခြေပြုဖြစ်ပေါ်လာသည်။သို့သော် ဤအတွေးအခေါ်သည် ပထမရာစုနှစ် (ပင်လယ်သေပုရပိုဒ်)နှင့်တမန်တော်ရှင်ယောဟန်၏ ရေးသားမှုတို့၌စတင်၍တွေ့နေရသည်။
- ခ။ ဧဖက်ဖြူ (၁တီ) ၊ ကရေတေကျွန်း (တီတု) နှင့် ကောလောသံဖြူ (ကောလောသံ) တို့မှ ဘော်ပြပေးသော ပြဿနာများမှာအစပျိုး လာသော Gnostic အယူနှင့် ယုဒဘာသာ၏ ဓမ္မသတ်များပေါင်းစပ်ခြင်းမှ ဖြစ်လာသည့် ပြဿနာများဖြစ်သည်။
- ဂ။ ဒုတိယရာစုနှစ် Gnostic အယူဝါဒ (Valentinian နှင့် Cerinthian) ယုံကြည်ချက်အချို့၊
 - ၁။ လောကအရာ နှင့် ဝိညာဉ်အရာတို့သည် ထာဝရကာလ ပူးတွဲရှိနေသည့် အရာများဖြစ်သည်။ (နှစ်မျိုးတည်ရှိခြင်းဆိုင်ရာ) လောက အရာသည် ဆိုးယုတ်၍ ဝိညာဉ် အရာသည် ကောင်းမြတ်သည်။ ဘုရား ဟူသည် ဝိညာဉ် ဖြစ်ရာ ညစ်ညူးသော လောကနှင့် တိုက်ရိုက် ရောပြွမ်းပတ်သက်မှု မရှိနိုင်။
 - ၂။ ဘုရားနှင့်လောကအရာကြားတွင် (eons သို့မဟုတ် ကောင်းကင်တမန်အဆင့်) ဖြစ်ပေါ်လာသည်။ ထိုအထဲတွင်မှ နောက် ဆုံးနှင့် အနိမ့်ဆုံးသည် ဓမ္မဟောင်းမှ YHWH (ထာဝရဘုရား) ဖြစ်ပြီး ဤ လောကစကြာဝဠာ (Kosmos)ကို ဖန်ဆင်း သည်။
 - ၃။ ယေရှုသည်လည်း YHWH ကဲ့သို့ပင် အချိန်ကာလတခုတွင် စတင်ဖြစ်ပေါ်လာပြီး ဘုရားဖြစ်ခြင်းနှင့် နီးစပ်မှုရှိသည်။ အ ချို့က ယေရှုအား အမြင့်ဆုံး သတ်မှတ်သော်လည်း ဘုရားထက် နိမ့်ကျသည် သာမက လူ့ဇာတိခံယူသောဘုရားလည်း မ ဟုတ်ပေ (ယောဝး၁၄)။ လောက အရာတို့ သည် ညစ်ညူးသော ကြောင့် ယေရှု၌ လူ့အသွေးအသားခန္ဓာ ကိုမရယူနိုင်ဘဲ ဘုရား အနေအထားသာလျှင်ဖြစ်သည်။ လူကဲ့သို့ပေါ်ထွက်လာသည်မှန်သော်လည်း အကယ်စင်စစ်ဝိညာဉ်တပါးသာလျှင် ဖြစ်သည် (၁ယောဝး၁-၃, ၄:၁-၆)။
 - ၄။ ကယ်တင်ခြင်းအတွက် ယေရှုကို ယုံကြည်ခြင်း တခုတည်းဖြင့် မလုံလောက်ဘဲ အချို့ပုဂ္ဂိုလ်များသာ ထူးထူးခြားခြားသိနိုင် သည့် အလွန်နက်နဲသည့် အသိတရားတခုလိုအပ်သည်။ ထိုအသိတရားသည် ကောင်းကင်အရပ်သို့ဝင်ရောက်ခွင့်အတွက် လိုအပ်သော (စကားဝှက်) ဖြစ်သည်။ ထိုသို့ဘုရားထံ ဦးတည် အရောက်လှမ်းနိုင်ရန် ယုဒဘာသာ ၏ ဓမ္မသတ်ထုံးတမ်း ကလည်း တဘက်ကလိုပြန်သည်။
- ဃ။ Gnostic အယူမှားဆရာများက ကိုယ်ကျင့်တရားဆိုင်ရာ ဆန့်ကျင်ဘက်နှစ်ချက်ကို ထောက်ခံအားပေးသည်။
 - ၁။ အချို့ အတွက် အသက်တာပိုင်း သည် ကယ်တင်ခြင်းနှင့် အလျှင်း မပတ်သက်ချေ။ ၎င်းတို့ အတွက်မူ ကယ်တင်ခြင်းနှင့် ဝိညာဉ်ရေးရာ သည် ပေါင်းစပ်ခြင်းဖြင့် ကောင်းကင်တမန်များ အရပ်၌ (eons) သို့ဝင်ရောက်ရန် စကားဝှက်ဖြစ်သော နက်နဲသည့်အသိတရားကို ရနိုင်သည်။
 - ၂။ အချို့သောသူများအတွက်မူ အသက်တာပိုင်းသည် ကယ်တင်ခြင်းအတွက် အရေးကြီးသည်။ Gnostic ဆရာတို့က ခြိုးခြံ စွာကျင့်သည့်အသက်ရှင်မှုသည် စစ်မှန်သောကယ်တင်ခြင်းအတွက် သက်သေအဖြစ်ခံယူသည် (၂:၁၆-၂၃)။ (James M. Robinson နှင့် Richard Smith ၏ ‘The Nag Hammadi Library’ ကိုရှု)။

၈:၄၁
 NASB, NKJV - ‘ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်’
 NRSV - ‘ငါတို့သည် တရားမဝင်မွေးသောသားသမီးများမဟုတ်’
 TEV - ‘ငါတို့သည် မှန်သောသားသမီးများဖြစ်၏’

NJB - 'ငါတို့သည် တရားမဝင်မွေးသောသူများမဟုတ်'

၄၈၄ “သင်သည် ရှမာရိလူဖြစ်၏” နှင့် ဤအချက်၌ဆက်စပ်မှုရှိနိုင်သည်။ ယုဒလူတို့က ယေရှုအား ယုဒသွေးနှောတရားမဝင်မွေးလာသူအဖြစ် မြင်ပုံရသည်။ နောက်ပိုင်းရုဗိဗိုလ်ရောအဆိုအရ ယေရှု၏ဘဝသည် ရောမစစ်သည်တို့၏ဖြစ်ဟန်လည်းဆိုကြပြန်သည်။

▣ ‘ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိတော်မူသည်’ ဓမ္မဟောင်းမှတင်းကျပ်စွာစီရင်သော တဆူဘုရားကိုးကွယ်ခြင်းကို ထင်ဟပ်ပေါ်လွင်စေသည်။ (တရားဟောရာ၄၃၅, ၃၉, ၆၄-၅) ထို့အပြင် ဤအဆိုသည် ဘခင်နှင့်ဆိုင်သောအသုံးအနှုံးမျိုးလည်းဖြစ်သည် (တရားဟော၃၂၆, ဟောရှာယ၁၂, ၆၃၁၆, ၆၄၈)။ ဤနေရာ၌ အကျပ်ရိုက်စေသည်မှာ ဤယုဒခေါင်းဆောင်ပိုင်းက တဆူဘုရားကို အတည်ပြု (တရားဟော၆၄-၅) သည်သာမက မောရှေ၏ပညတ်တရားကို လိုက်လျှောက်နာခံခြင်းဖြင့် ဘုရားနှင့်မှန်သော တော်စပ်မှုကို ရမည်ဟု အခိုင်အမာရပ်တည်ထားသည် (တရားဟော၆၃-၃, ၁၇, ၂၄-၂၅)။ ဤအခြေအနေ၌ ယေရှုကြွလာ၍ မိမိသည်ဘုရားသခင်နှင့်တလုံးတဝည်းဖြစ်ကြောင်းကို ဆိုသည်။ ထို့အပြင်ဘုရားရှေ့ မှန်ကန်သောရပ်တည်မှုဟူသည် ပညတ်တရားကို စောင့်ထိန်းခြင်း၌ မတည်။ ကိုယ်တော်အားယုံကြည်ခြင်းအားဖြင့်သာ တည်ကြောင်းဘော်ပြလာရာ ၎င်းတို့၏ရှုထောင့်ထွေးမှုနှင့် တွန့်ဆုတ်မှုကို နားလည်ပေးနိုင်စရာရှိသည်။ သို့သော်လည်းဤနေရာ၌ ဝိညာဉ်တော်၏တို့ထိမှုနှင့် ယေရှု၏မဟာလုပ်ဆောင်တော်မူချက်ကသာ ယုံကြည်ခြင်းကို ဆောင်ကျဉ်းနိုင်ပေသည်။

၈:၄၂ “ဦးတည်ရည်ညွှန်းချက်နှင့် ဆန့်ကျင်ဘက်” ဖြစ်သည့် Second Class Conditional Sentence ဖြစ်သည်။ “သင်တို့အဘမ ဟုတ်သူကို သင်တို့က အဘဟုခေါ်လျှင်, သင်တို့မချစ်သောငါ့ကိုသင်တို့ချစ်ကြလိမ့်မည်” (၄၇)

၈:၄၃ ‘ငါ၏ဒေသနာကိုနားမခံမယူနိုင်သောကြောင့်’ ဝိညာဉ်ရေးရာ လက်ခံရရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်းကို ရည်ညွှန်းသည်။ ၎င်းတို့၌ ဝိညာဉ်နားမရှိကြချေ (ဟောရှာယ၆၉-၁၀, မသံ၁၁:၁၅, ၁၃:၉, ၁၅-၁၆, ၄၃, မာကု၄:၉, ၂၃, ၇:၁၆, ၈:၁၈, လုကာစ: ၈, ၁၄:၃၅, တမန်တော်၇:၅၁, ၂၀:၂၆-၂၇)။

၈:၄၄ “သင်တို့သည်သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏” ထိုကာလအခါဘာသာရေး ခေါင်းဆောင်များအတွက် တုန်လှုပ်ဘွယ်ဘော်ပြချက်ပေတည်း (၄၇)။ ဤသို့ မိသားစုအသွင်ကိုယူ၍ ဘော်ပြချက်မျိုးကို ဟောပြောအသုံးအနှုံး၌တွေ့ရသည် (‘...၏သားတို့၊ မသံ၁၃:၃၈, တမန်တော်၁၃:၁၀, ၁ယော၃:၈-၁၀)။ (အထူးဆွေးနွေးချက်ခေါင်းစဉ် ၁၂:၃၁ကိုရှု။)

▣ ‘ရှေ့ဦးစွာမှစ၍ လူ့အသက်ကိုသတ်သောသူဖြစ်၏’ ရှေ့ဦးစွာ ဟုသုံးသော် ထာဝရကာလပင်ရှိသော မကောင်းဆိုးဝါးအဓိပ္ပာယ်မျိုးမဟုတ်ပေ (Zoroasta အယူဝါဒကဲ့သို့)။ လှည့်စားသောဝိညာဉ်သည် မြွေ၌စွဲကပ်၍ အာဒံနှင့်ဧဝကို ဝိညာဉ်ရေးရာသွေးဆောင် မှုကို ထင်ဟပ်ပေါ်လွင်စေသည် (ကမ္ဘာဦး၃)။ အမှန်တရား၊ သမ္မတရားဖြစ်သောဘုရား၏ ရည်ရွယ်ချက်နှင့်မာရ်နတ်၏ရည်ရွယ်ချက် အကြား ကွာခြားမှုကို သတိပြုမိစရာရှိသည်။

၈:၄၆ ‘ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင်အဘယ်သူဘော်ပြသနည်း’ ဤနေရာ၌ မှားယွင်းသောသက်သေခံချက်ကို ရည်ညွှန်းသည်။ မာရ်နတ်က လိမ်ညာ၍ ယေရှုက အမှန်တရားကိုသာပြောသည်။ ဤယုဒခေါင်းဆောင်များအား ချေပရန်အတွက်မိမိ၏ဘော်ပြချက်၊ သွန်သင်ချက် မှားယွင်းမှားကြောင်း သက်သေပြခိုင်းသည်။ ဤကျမ်းအဆက်အစပ်သည် သီဩလော်ဂျီခံယူမှုဖြစ်သော ယေရှု၏ အပြစ်ကင်းခြင်းကို ဘော်ပြချက်မျိုးနှင့် ဆက်စပ်ဟန်မရှိပေ။ ဤရှင်ယောဟန်ခရစ်ဝင်၌ အပြစ်ဟူသည် အပြစ်လုပ်သည့်ကိစ္စတခုကို ရည်ညွှန်းသည်ထက် ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်၍ ကျရှုံးလျက်ရှိသော ဤလောကမှ မာရ်နတ်၏ အခြေခံမှုကို ဦးတည်ရည်ညွှန်းခြင်းဖြစ်သည်။ အရာအားလုံး၌ အပြစ်ရှိလျှင်သာရှိသည်။ ယေရှု၌မရှိပါ။ အမြင့်ဆုံးသောအပြစ်ဟူသည်မှာလည်း မယုံကြည်ခြင်းပင်ဖြစ်သည်။ (၁၆:၉)

ကျမ်းချက် ၈:၄၈-၅၉ ယုဒလူတို့ကလည်း သင်သည် ရှုမာရီလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျှောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။ ယေရှုကလည်း ငါသည် နတ်ဆိုးစွဲသောသူမဟုတ်။ ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။ ငါသည် ကိုယ်ဘုန်းအသရေကို မရှာ။ ငါ၏ဘုန်းအသရေကို ရှာ၍ စီရင်တော်မူသော သူရှိသေး၏။ ငါ့အမှန်အကန်ဆိုသည်ကား ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။ ယုဒလူတို့ကလည်း သင်၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့ သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။ ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ ကြီးမြတ်သလော။ သူသည် သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည် အဘယ်သို့ သောသူ၏အယောင်ကို ဆောင်သနည်းဟု ဆိုကြ၏။ ယေရှုကလည်း ငါသည် ကိုယ်ဂုဏ်ကို ပြလျှင် ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ငါဆိုလျှင် သင်တို့ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏စကားတော်ကိုလည်း နားထောင်၏။ သင်တို့အဘအာဗြဟံသည် ငါကြွလာမည့် အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။ ယုဒလူတို့ကလည်း သင်၏အသက်သည် အနစ်ငါးဆယ်မျှမရှိဘဲလျှက် သင်သည် အာဗြဟံကို မြင်လေပြီတကားဟု ဆိုကြ၏။ ယေရှုကလည်း ငါ့အမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ ရောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။

၈:၄၈ “သင်သည် ရှုမာရီလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏” ဖြစ်နိုင်ဘွယ်ရှိသော ဤကျမ်းချက်၏ ဆိုလိုမှု၌ ရှုမာရီလူဟူသော ဂရိအသုံးအနှုံးသို့ ဘာသာပြန်ထားသည့် မူရင်း အာရေမိဘာသာစကား၌ နတ်ဆိုးမင်းဟူသော အဓိပ္ပာယ်ထင်ဟပ်လျက်ရှိသည်။ သခင်ယေရှုကိုယ်တော်တိုင်က အာရေမိဘာသာစကားကို ပြောဆိုသုံးနှုံးခဲ့သည်။ ဤအချက်သာမှန်ကန်ပါမူ ဘာသာရေးခေါင်းဆောင်များအစဉ်စွဲချက်တင်လေ့ရှိသည့် ယေရှု၏တန်ခိုးသည် နတ်ဆိုး၏တန်ခိုးအာဏာအရင်းအမြစ်မှဖြစ်ကြောင်း နှင့် အဝင်ဝင်ကျလျက်ရှိသည်။ နတ်ဆိုးစွဲသည်ဟူသော ၄၆:၂၀ ၏ အလွယ်သုံးသောစကား၌ပင် လိမ်ညာပြီးဖြန်းမှုသာဖြစ်ကြောင်းလည်း ဆိုနိုင်သည်။ (၅၅) သခင်ယေရှုအား ရှုမာရီလူဟုခေါ်ခြင်း (၄၉) သို့မဟုတ် နတ်ဆိုးစွဲသည်ဟုဆိုခြင်း (၇:၂၀, ၈:၄၈, ၄၉, ၅၂, ၁၀:၂၀, ၂၁, အထူးဆွေးနွေးချက် ၁၂:၃၁ ကိုရှု။) သည် ကိုယ်တော်အားနားမထောင်လို၍၊ ကိုယ်တော်ဩဝါဒအား ဆန့်ကျင်ဘက်ပြုသည့်အနေဖြင့် တုန့်ပြန်မှုမျိုးလည်းဖြစ်သည်။ ‘အာဗြဟံသည် ငါတို့အဘဖြစ်၏’ ဟူသော အသုံးအနှုံးများမှာလည်း ယေရှုကို သော်လည်းကောင်း နှုတ်တော်ထွက်စကားကို သော်လည်းကောင်း ဖိဆန်တုန့်ပြန်ချက်များသာဖြစ်သည်။

၈:၄၉ သားတော်ကိုမယုံကြည်ဘဲ ခမည်းတော်ကိုယုံကြည်ရန် မဖြစ်နိုင်ပေ။ (၁ယော၅:၉-၁၂) သားတော်ကိုရိုသေလေးမြတ်ခြင်းမရှိဘဲလျှက် ခမည်းတော်ကိုမသိနိုင်ပေ (၅:၂၃)။ ပုဂ္ဂိုလ်တော်နှစ်ပါးအဖြစ် သီးခြားစီကဲ့သို့ဖြစ်သော်လည်း အကယ်စင်စစ် တဆူဘုရားသာဖြစ်သည်။ (၁၀:၃၀, ၁၇:၂၁-၂၃)

၈:၅၀ “ငါ၏ဘုန်းအသရေ” (၁:၁၄ မှမှတ်စုကိုရှု။)

၈:၅၁, ၅၂ “သောသူ ... သောသူ” နှစ်ချက်လုံးမှာ Third Class Conditional Sentence ဖြစ်ရာ ဖြစ်နိုင်စွမ်းရှိသောလုပ်ဆောင်မှုကို ရည်ညွှန်းသည်။ နာခံခြင်းဟူသည် ယုံကြည်ခြင်းနှင့် ဆက်နွယ်လျက်ရှိကြောင်းသတိပြုပါ။ (၄၈ ကိုရှု။)

▣ ‘သေခြင်းနှင့်အစဉ် မပြတ်ကင်းလွတ်လိမ့်မည်’ ခန္ဓာသေခြင်း (၅:၂၄, ၆:၄၀, ၄၇, ၁၁:၂၅-၂၆) ကို မဆိုလိုဘဲ ဝိညာဉ်သေခြင်း (၂၁, ၂၄) ကို ဆိုလိုကြောင်းထင်ရှားပါသည်။ သေခြင်းနှင့်စပ်ဆိုင်သော အကြောက်တရားကို ရည်ညွှန်းခြင်း လည်းဖြစ်နိုင်သည် (၁ကော၁၅:၅၄-၅၇)။

- သေခြင်း (Thanatos) ကို သမ္မာကျမ်းစာ၌ အခြေအနေ သုံးမျိုးတွေ့ရသည်။
- ၁။ ဝိညာဉ်သေခြင်း၊ ကမ္ဘာဦး ၂:၁၇, ၃:၁-၂၄, ဟေရုယ ၅၉:၂, ရောမ ၇:၁၀-၁၁, ယာကုပ် ၁:၁၅။ (ဘုရားသခင်နှင့် အဆက်ပြတ်ကွဲကွာခြင်း)
 - ၂။ ခန္ဓာသေခြင်း၊ ကမ္ဘာဦး ၃:၄-၅, ၅ (လောကနှင့်အဆက်ပြတ်ကွဲကွာခြင်း)
 - ၃။ ထာဝရသေခြင်း၊ ဒုတိယသေခြင်း၊ ဗျာဒိတ် ၂:၁၁, ၂၀:၆, ၁၄, ၂၁:၈ (ဘုရားသခင်နှင့် ထာဝရကာလအဆက်ပြတ်ကွဲကွာခြင်း)

သေခြင်းဟူသည် အမြင့်ဆုံးဖန်ဆင်းခံဖြစ်သောလူသားအတွက် ဘုရားသခင်၏အလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ (ကမ္ဘာဦးဆုံး ၂၆-၂၇)

၈:၅၂ သခင်ယေရှု၏ဘော်ပြချက်အား အလျှင်းနားမလည်ကြကြောင်း ဘော်ပြသည်။ (၅၁) အာဗြဟံနှင့်ပရောဖက်တို့၏ မြေကြီးခန္ဓာ အသက်နှင့်စပ်ဆိုင်၍သာ နားလည်နိုင်ကြသည်။

၈:၅၃ မဟုတ်ကြောင်း၊ မမှန်ကြောင်းအဖြေကို မျှော်လင့်သည့်မေးခွန်းမျိုးဖြစ်သည်။ ၎င်းတို့အတွက်တုန်လှုပ်ဘွယ်ဖြစ်သော်လည်း ယေရှုက အောက်ပါအတိုင်း အတိအကျဖွင့်ပြသည်။

- ၁။ ကိုယ်တော်သည် အာဗြဟံထက်ကြီးမြတ်ကြောင်း၊ (၅၃)
- ၂။ ကိုယ်တော်သည် ယာကုပ်ထက်ကြီးမြတ်ကြောင်း၊ (၄:၁၂)
- ၃။ ကိုယ်တော်သည် ယောနထက်ကြီးမြတ်ကြောင်း၊ (မသံ ၁၂:၄၁, လုကာ ၁၁:၃၂)
- ၄။ ကိုယ်တော်သည် ဗတ္ထိဇံဆရာယောဟန်ထက် ကြီးမြတ်ကြောင်း၊ (၅:၃၆, လုကာ ၇:၂၈)
- ၅။ ကိုယ်တော်သည် ရှောလမုန်ထက်ကြီးမြတ်ကြောင်း၊ (မသံ ၁၂:၄၂, လုကာ ၁၁:၃၁)

ဟေဗြဲသြဝါဒစာတအုပ်လုံး၌ ယေရှုသည် မောရှေထက်သော်လည်းကောင်း၊ ပဋိညာဉ်တရားသစ်သည် တရားဟောင်းထက်လည်း ကောင်းသာလွန်ကြီးမြတ်ကြောင်း ဘော်ပြထားသည်။ (ကျွန်ုပ်၏ ဟေဗြဲအနက်ဖွင့်ကျမ်း Free Online www.free-biblecommentary.org ကိုရှု။)

☐ “သင်သည်အဘယ်သို့သောသူ၏ အယောင်ကိုဆောင်သနည်း” ☐ တိကျမှုရှိသော ဆိုလိုရင်းဖြစ်သည်။ သခင်ယေရှုက ဤအချက်ကို ၅၄ နှင့် ၅၈ တွင် ရှင်းလင်းစွာနိဂုံးချုပ်ထားသည့်အချက်အပေါ် ၎င်းတို့က ဘုရားကိုရှုတ်ချခြင်းအဖြစ်မှတ်ယူ၍ ကိုယ်တော်အား ခံနိုင်ပစ်ရန်ကြိုးစားကြသည် (၅၉)။

၈:၅၄ ‘လျှင်’ နောက်ထပ် Third Class Conditional Sentence ဖြစ်ပြီး ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုဖြစ်သည်။

☐ ‘ဂုဏ်’ ဤနေရာ၌ ဂုဏ်သိက္ခာရည်ညွှန်းချက် အဖြစ်အသုံးပြုထားသည် (ရောမ ၁:၂၁, ၁ကော ၁၂:၂၆)။

၈:၅၅ “သိ...သိ” ဤကျမ်းပိုဒ်၌ ဂရိဘာသာစကားနှစ်ခု ginōskō နှင့် oida ကို အနက်ပြန်ရာ၌ဝေါဟာရ အဓိပ္ပာယ်တူညီဟန်ရှိသည် (၇:၂၈-၂၉)။ သခင်ယေရှုက ခမည်းတော်ကိုသိ၍ နောက်လိုက်များကို ခမည်းတော်အားထင်ရှားပြသည်။ ဤလောက (ယုဒများပင်) က ခမည်းတော်ကိုမသိကြပေ (၁:၁၀, ၈:၁၉, ၅၅, ၁၅:၂၁, ၁၆:၃, ၁၇:၂၅)။

၈:၅၆ “သင်တို့အဘအာဗြဟံ” ယုဒတို့အဆို၊ နောက်ထပ်တုန်လှုပ်ဘွယ်ဘော်ပြချက်ဖြစ်သည်။ သခင်ယေရှုက မိမိကိုကိုယ် ‘ယုဒလူမျိုး၊’ ‘ပညတ်တရား’ (၈:၁၇) ‘ဗိမာန်တော်’ နှင့် အာဗြဟံမျိုးနွယ်၊ အစရှိသည်တို့မှ ကင်းကွာစွာရပ်တည်ပြောဆိုခြင်းဖြင့် ပဋိညာဉ်တရားဟောင်းအား ပေါ်ပေါ်ထင်ထင်ချိုးဖျက်လိုက်သည်။

☐ ‘ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလှိုရှိ၏’ Aorist Middle Indicative ဖြစ်သည်။ မေရှိယနှင့် ပတ်သက်ပြီး အာဗြဟံမည်ရွှေ့မည်မျှ နားလည်သဘောပေါက်ထားကြောင်းထင်ရှားသည်။ အချို့အနက်ဖွင့်ကျမ်းများက ဤအချက်ကို အနက်ဖွင့်ရာ၌ အနာဂတ္တိအနက်တခုအဖြစ် ဖွင့်ကြသည်။ အောက်ပါအချက်များကို *The Bible in Twenty Six Translations* မှ ကောက်နုတ်ထားသည်။

- ၁။ မြင်ခြင်းငှါအလွန်ဝမ်းမြောက်၏။ (J.B Rotherhan ၏ *The Emphasized New Testament: A New Translation*)
- ၂။ ငါကြွလာမည့်အချိန်ကာလကိုမြင်ခြင်းငှါ ဝမ်းမြောက်ခြင်းရှိ၏။ (Revised Standard Version)
- ၃။ မြင်ခြင်းငှါမျှော်လင့်၍ အလွန်ပျော်ရွှင်၏။ (Gerrit Verkuyl ၏ *The Berkeley Version of the New Testament*)
- ၄။ ငါကြွလာခြင်းကိုမြင်လို၏။ (Edger J.Good speed ၏ *The New Testament: An American Translation*)
- ၅။ ငါကြွလာမည့်အချိန်ကာလကို သိမြင်ရန် အလွန်ကျေနပ်အားရသည် (William F.Beck ၏ *The New Testament in the Language of Today*)

Harold K.Moulton တည်းဖြတ်သည့် *The Analytical Greek Lexicon, Revised* ၌လည်း ကြိယာ၏အနက်ကို Septuagint မှ အသုံးအနှုံး “ထက်သန်စွာဆန္ဒရှိသည်” ဟုလည်းဘော်ပြသည်။

☐ ‘မြင်ရသောအခါဝမ်းမြောက်ခြင်းသို့ရောက်သည်’ အောက်ပါနှစ်ချက်မှ တချက်ဖြစ်နိုင်သည်။

၁။ အာဗြဟံ သက်ရှိထင်ရှားစဉ် မေရိယနှင့်ပတ်သက်သောရူပါရုံကိုမြင်ခြင်း၊ (II Esdras 3:14)

၂။ အာဗြဟံ အသက်ရှင်နေဆဲ (ကောင်းကင်၌) ဖြစ်ရာ မြေကြီးပေါ် ၌ မေရိယ ၏ လုပ်ဆောင်မှုတို့ကို ကောင်းစွာသိမြင်ခြင်း (ဟေဗြဲ ၁၁:၁၃)

ယေရှု၏ခြံငုံရည်ညွှန်းချက်မှာ ယုဒတမျိုးသားလုံး၏ဘခင်ဖြစ်သူက မေရိယကိုဝမ်းမြောက်စွာရှေ့သို့မျှော်ကြည့်တတ်သော်လည်း ၎င်း၏မျိုးဆက်က ယုံကြည်၊ ဝမ်းမြောက်ရန်ငြင်းဆန်သည်။ သို့ဖြစ်သောကြောင့် အာဗြဟံသည်မယုံကြည်သောသူတို့၏ အဘမဟုတ်၊ ယုံကြည်သူတို့၏ဖခင်ဖြစ်သတည်း။ (ရောမ ၂:၂၈-၂၉)

၈:၅၇ တဖန်တုံ ယေရှု၏စကားတော်ကို တိုက်ရိုက်အနက်ပြန်ကြသောကြောင့် ကိုယ်တော်အား နားလည်လွဲကြပြန်သည်။ ဤရှုထောင့်မှ ရည်ရွယ်ချက်တခုရှိပါသည်။ ၎င်းတို့မမြင်လိုသောကြောင့်၊ သို့မဟုတ် မမြင်နိုင်အောင်ဖြစ်နိုင်ခြေ ရှိခြင်းကြောင့် အလျှင်းမမြင်ကြတော့ပေ။

၈:၅၈ ‘အာဗြဟံမဖြစ်မီငါဖြစ်၏’ ယုဒလူတို့အတွက် ဤစကားက ဘုရားကိုတုန့်ခိုင်းစော်ကားရာကျသည်ဟုမြင်သောကြောင့် ယေရှုအားခံနိုင်ပစ်ရန်ကြိုးစားလာကြသည်။ (ထွက်မြောက် ၃:၁၂, ၁၄) ယေရှု၏ပြောစကားအရ ကိုယ်တော်သည်ရှေ့မဆွဲပင် တည်ရှိတော်မူသော ဘုရားဖြစ်ကြောင်း ရည်ညွှန်းသည်ကို ၎င်းတို့ကောင်းစွာသဘောပေါက်ကြသည် (၄:၂၆, ၆:၂၀, ၈:၂၄, ၂၈, ၅၄-၅၉, ၁၃:၁၉, ၁၈:၅, ၆, ၈)။

၈:၅၉ ‘ကိုယ်တော်ကိုခံနိုင်ပစ်ခြင်းငှါ ကျောက်ခဲတို့ကိုကောက်ယူကြ၏’ သခင်ယေရှု၏ဘော်ပြချက်တို့မှာ ပြောင်ပြောင်တင်းတင်းရှိသည်။ ကိုယ်တော်သည်မေရိယဖြစ်ကြောင်းနှင့် ဘုရားသခင်နှင့်အတူရှိကြောင်း မခြွင်းမချန်ဆိုသောအခါ အငယ် ၃၀ မှ “ယုံကြည်ခြင်းသို့ရောက်သောသူတို့” က ဘုရားကိုရှုတ်ချသည်ဟုဆို၍ ယခုအခါခံနိုင်ပစ်သတ်ရန် အဆင်သင့်ဖြစ်နေကြပြန်သည် (ဝတ်ပြုရာ ၂:၄၁၆)။ ယုဒလူတို့အတွက် ယေရှု၏အရင်းအမြစ်ကျသောသတင်းစကားသစ်ကို လက်ခံရန် အလွန်ခက်ခဲလေသည်။

- ၁။ ၎င်းတို့မျှော်လင့်သည့်မေရိယပုံစံအတိုင်း ကိုယ်တော်အာမလုပ်ခြင်း၊
- ၂။ ၎င်းတို့အထွဋ်အမြတ်ထားရာမှန်သမျှကို ကိုယ်တော်အားစိန်ခေါ်ခြင်း၊
- ၃။ ၎င်းတို့တဆူဘုရားခံယူမှုမှာ ကိုယ်တော်ကြောင့်ရှုတ်ထွေးခြင်း၊
- ၄။ ၎င်းတို့၏အဘမှာထာဝရဘုရားမဟုတ်ဘဲ၊ စာတန်ဟုကိုယ်တော်ကဆိုခြင်း၊

ကိုယ်တော်အားကျောက်ခဲနှင့် ပစ်မည်လော? သို့တည်းမဟုတ် ယုံကြည်လက်ခံမည်လော? ကြားနေ၍တော့မရပါ။

▣ ‘ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင်ဗိမာန်တော်မှ ထွက်ကြွတော်မူ၏’ ဤအချက်သည် အနက်ပြန်သူတို့အတွက် မြပ်ကွက်ဖြစ်စေသော အချက်များထဲမှတချက်ဖြစ်သည်။ (ဂရိကျမ်းတို့၌ ဖြည့်စွက်စာစုမျိုးလည်းဖြစ်သည်။)

- ၁။ နိမိတ်လက္ခဏာတခု (လုကာ ၄:၃၀ နှင့် ဤနေရာသည် ဖြည့်စွက်ကျမ်းအဆက်အစပ်ဖြစ်သည်။)
- ၂။ ယေရှုအနေဖြင့်လူအုပ်ကြီးထဲ ရောနှောဝင်ရောက် သွားဟန်ရှိသည်။ အကြောင်းမှာ အခြားယုဒလူများနှင့် သဏ္ဍန်မခြားနားသောကြောင့်ဖြစ်နိုင်သည်။

ဤနေရာ၌ ဘုရားသတ်မှတ်ရာ အချိန်ကာလရှိပါသည်။ ကိုယ်တော်သည်အသေခံဘို့ရာ ကြွဆင်းလာသည်ဖြစ်ရာ မည်သို့၊ မည်သည့်အချိန်၊ မည်သည့်နေရာ ဟူသောအချက်တို့ကို ကောင်းစွာသိတော်မူပါသည်။ ကိုယ်တော်အချိန်မရောက်သေးပေ။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပေါ်နကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ထင်မြင်သုံးသပ်မှုအားအထောက်အမဖြစ်စေပါသည်။

- ၁။ ယော ၇:၅၃ - ၈:၁၁ သည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ မူရင်းစာမျက်နှာလော?
- ၂။ ငါသည်ဤလောက၏ အလင်းဖြစ်သည် ဟူသော ယေရှု၏ဘော်ပြချက် နောက်ခံကိုဘော်ပြပါ။
- ၃။ အဘယ့်ကြောင့်ယေရှုအား ဖါရိရှုတို့က အငြိုးထားရန်ငြိုးဖွဲ့ရသနည်း?
- ၄။ အခန်းငယ် ၃၀ မှ ‘ယုံကြည်ခြင်း’ အသုံးအနှုန်းကို နောက်ဆက်တွဲ ကျမ်းအဆက်အစပ်များအရ ရှင်းပြပါ။

အခဏ်းကြီးကိုး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောစာပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
အမိဝမ်းတွင်းကပင်မျက်စိ ကန်းသူကိုကုသပျောက် ကင်းခြင်း ဇး၁-၁၂	အမိဝမ်းတွင်းကပင်မျက်စိ ကန်းသူကိုပြန်မြင်စေခြင်း ဇး၁-၁၂	ယေရှုသည်အသက်၏ အလင်းဖြစ်ကြောင်းထင် ရှားပြခြင်း ဇး၁-၁၂	အမိဝမ်းတွင်းကပင်မျက်စိ ကန်းသူကို ယေရှုကုသခြင်း ဇး၁-၂ ဇး၂-၅ ဇး၆-၇ ဇး၈ ဇး၉က ဇး၉ခ ဇး၁၀ ဇး၁၁ ဇး၁၂က ဇး၁၂ခ	အမိဝမ်းတွင်းကပင်မျက် စိကန်းသူအားကုသပေး ခြင်း ဇး၁-၅ ဇး၆-၇ ဇး၈-၁၂
အနာငြိမ်းခြင်းကိုဖါရိရှဲ စုံစမ်းစစ်ဆေးခြင်း ဇး၁၃-၁၇	ဖါရိရှဲတို့ကအနာငြိမ်းသူ အားဖယ်ကြဉ်းခြင်း ဇး၁၃-၃၄	ဇး၁၃-၁၇	အနာငြိမ်းခြင်းကိုဖါရိရှဲတို့ စုံစမ်းစစ်ဆေးခြင်း ဇး၁၃-၁၅ ဇး၁၆က ဇး၁၆ခ ဇး၁၇က ဇး၁၇ခ	ဇး၁၃-၁၇
ဇး၁၈-၂၃		ဇး၁၈-၂၃	ဇး၁၈-၁၉ ဇး၂၀-၂၃	ဇး၁၈-၂၃
ဇး၂၄-၃၄		ဇး၂၃-၃၄	ဇး၂၄ ဇး၂၅ ဇး၂၆ ဇး၂၇ ဇး၂၈-၂၉ ဇး၃၀-၃၃ ဇး၃၄	ဇး၂၄-၃၄
ဝိညာဉ်အမြင်ကန်း ခြင်း ဇး၃၅-၃၉	မှန်သောအမြင်နှင့် မှန်သောအကန်း ဇး၃၅-၄၁	ဇး၃၅-၄၁	ဝိညာဉ်အမြင်ကန်း ခြင်း ဇး၃၅ ဇး၃၆ ဇး၃၇ ဇး၃၈ ဇး၃၉	ဇး၃၅-၃၉

ဖတ်ရှုရန်လမ်းညွှန်၊

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ချက်အတိုင်းစာပိုဒ်အလိုက်နားလည်ခြင်း၊

စာအုပ်သည် လေ့လာမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကိုအနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည် ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

အခန်းငယ် ၁-၄၁ မှ ကျမ်းအဆက်အစပ်ကို ခြုံငုံသုံးသပ်ခြင်း၊

- က။ ယေရှုခရစ်၏ အမှုတော်ကာလအတွင်း မကြာခဏပြုသော မျက်စိမမြင်သော သူတို့အားကုသပေးသည့်နိမိတ်လက္ခဏာသည် နည်းလမ်းအဖုံဖုံဖြင့် အံ့ဩဘွယ်ပြီးမြောက်သည်ကို တွေ့ရသည်။
- ခ။ မျက်စိပြန်မြင်စေခြင်း အမှုသည် မေရှိယ၏လက္ခဏာတစ်ခုဖြစ်သည် (ဟောရှာယ ၂၉:၁၈, ၃၅:၅, ၄၂:၇, မသဲ၁၁:၅)။ ထူးခြားသည်မှာ ယေရှုသည် ဤလောက၏အလင်းဖြစ်ကြောင်းဘော်ပြသည့် ကျမ်းညွှန်းတို့၌ ဤနိမိတ်လက္ခဏာကို မြင်ရခြင်းဖြစ်သည် (ဓး ၁၂ , ၉:၅)။ ယုဒလူတို့က နိမိတ်လက္ခဏာမြင်လိုကြသည်။ အကြိမ်ကြိမ်မြင်ခွင့်လည်း ရကြသည်။ သို့သော် မြင်သင့်သည်အတိုင်း မြင်ရန်မှာ ထာဝရဘုရားသာတတ်နိုင်တော်မူသည်။
- ဂ။ ဤအခန်းကြီးကိုးသည် ခန္ဓာမျက်စိကန်းသူတစ်ဦးနှင့် ဝိညာဉ်မျက်စိကန်းသူဖါရိရှဲတို့၏ တုန့်ပြန်လုပ်ဆောင်မှု သာကေကို မြင်ရသည် (၁၃၉-၄၁, မသဲ၆:၂၃)။

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၉:၁-၁၂ လမ်း၌သွားတော်မူစဉ် အမိဝမ်းတွင်းကပင်မျက်စိကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။ တပည့်တော်တို့က အရှင်ဘုရားဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့်ကန်းသလော? မိဘအပြစ်ကြောင့်ကန်းသလောဟု မေးလျှောက်ကြ၏။ ယေရှုကလည်း ကိုယ်အပြစ်ကြောင့်မဟုတ်၊ မိဘအပြစ်ကြောင့်လည်းမဟုတ်၊ ဘုရားသခင်၏အမှုတော်ကို သူ့နှုတ်ရှားစေမည်အကြောင်းတည်း။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အမှုကိုနေ့အချိန်ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင်သော အချိန်တည်းဟူသော ညဉ့်အချိန်ကာလလာသေး၏။ ငါသည်ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟုမိန့်တော်မူပြီးလျှင် မြေပေါ်မှာထွေး၍ တံတွေးနှင့်ရွံ့လုပ်ပြီးမှ ကန်းသောသူ၏ မျက်စိကိုရွံ့နှင့်လူး၍ သင်သွားလော့၊ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည်သွား၍ဆေးပြီးမှ မျက်စိမြင်လျက် ပြန်လေ၏။

သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က ဤသူသည်ထိုင်၍တောင်းသောသူဖြစ်သည်မဟုတ်လော့ဟု ဆိုကြ၏။ လူအချို့က ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း အကျွန်ုပ်သည်ထိုသူပင်ဖြစ်သည်ဟုဆို၏။ သူတို့ကလည်း အဘယ်သို့သင်၏မျက်စိပွင့်သနည်းဟုမေးမြန်းကြလျှင် ထိုသူက ယေရှုအမည်ရှိသော သူတယောက်သည် ရွံ့လုပ်၍အကျွန်ုပ်မျက်စိကို လူးပြီးမှ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟုဆိုသည်အတိုင်း အကျွန်ုပ်သွား၍ ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။ လူများကလည်း ထိုသူသည်ဘယ်မှာရှိသနည်းဟုမေးမြန်းကြလျှင် အကျွန်ုပ်မသိဟုဆို၏။

၉:၁ “အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူ” ဤပုံစံဖြင့် ကုသပေးသည့်ဥပမာကို ဤနေရာ၌သာတွေ့ရသည်။ မလိုအပ်ဘဲ ဤနည်းကိုသုံးဟန်မတူပေ။

၉:၂ “တပည့်တော်တို့” အခန်းကြီး၆ ကတည်းက ဦးစွာရည်ညွှန်းထားသည့် ကိုယ်တော်၏တပည့်တော်များဖြစ်သည်။ (၁) ၇:၃တွင် ဘော်ပြသော ယုဒနယ်မှတပည့်တော်များ၊ သို့မဟုတ် (၂) တပည့်တော် ၁၂ဦး လည်းဖြစ်နိုင်သည်။

▣ ‘ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့်ကန်းသလော၊ မိဘအပြစ်ကြောင့် ကန်းသလော၊’

ဤမေးခွန်းသည် သီဩလော်ဂျီဆိုင်ရာ ဆွေးနွေးမှုများစွာ ဖြစ်ပေါ်စေသောမေးခွန်းဖြစ်သည်။ အရှေ့တိုင်းဘာသာတရားများ ရှုထောင့်မှ မဟုတ်ဘဲ ရှေးယုဒဘာသာ အသုံးအနှုံးမှ အနက်ပြန်ဆိုရပါသည်။ ဖြစ်နိုင်ခြေအထွေထွေရှိသည်။

၁။ ကမ္ဘာဦး၂၅:၂၂ မှ ရဗ္ဗိယူဆချက်ဖြစ်သည့် မမွေးဘွားမိကတည်းကပင်ရှိနှင့်ပြီးသော အပြစ်ကိုရည်ညွှန်းချက်။

၂။ မိဘများ သို့မဟုတ် ဘိုးဘေးတို့၏အပြစ်က မမွေးဘွားသေးသောကလေးအပေါ်သက်ရောက်မှုကိုရည်ညွှန်းချက် (ထွက်မြောက်ရာ၂၀:၅၊ တရားဟော၅:၉)

၃။ ရဗ္ဗိဆိုင်ရာ သီဩလော်ဂျီဥ ခံယူချက်ဖြစ်သော အပြစ်နှင့်အနာရောဂါကြားဆက်နွယ်မှု ကိုရည်ညွှန်းချက်။ (ယာကုပ်၅:၁၅-၁၆, ယော၅:၁၄)

ဤဖြစ်ရပ်၌ အရှေ့တိုင်းဘာသာ သီဩလော်ဂျီဖြစ်သည့် Karma ဟုခေါ်သော ၃၁ဘုံသောသံသရာမှ လူဝင်စားခြင်း အဖြစ်မျိုးနှင့် မည် သို့မျှပတ်သက်မှုမရှိပါ။ အထက်ပါအချက်သုံးချက်မှာ ယုဒခံယူချက် နှင့်သာစပ်ဆိုပါသည်။ (ဤအချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးတင် ပြချက်ကို James.W ၏ *Sire’s Scripture Twisting*, PP.127-144 ကိုရှု။)

၉:၃ အခန်းငယ်၂မှ တပည့်တော်များ၏မေးခွန်းကို သခင်ယေရှုက အဖြေပေးထားသည်။ ဤနေရာ၌ သမ္မာတရားအနက်အဓိပ္ပါယ် နား လည်စေသည်မှာ (၁) အပြစ်နှင့်အနာရောဂါသည် အလိုအလျောက်ဆက်နွယ်မှုမရှိခြင်း (၂) ဘုရား၏ကောင်းကြီးခံစားရတို့ရန် အခွင့် အရေးကို မကြာခဏ ပြဿနာအခက်အခဲကို ပေးတွေ့စေတတ်ခြင်းကိုနားလည်ရသည်။

၉:၄ ‘ငါ...ငါ (တို့)’ □နာမ်စားညီညွတ်မှုမရှိသည်ကို အရှင်းသားမြင်ရသည်။ ဂရိကျမ်းဂန်တို့၌ သဒ္ဒါဖွဲ့စည်းပုံညီညွတ်မှုရှိစေရန် တ လုံးစ နှစ်လုံးစ အပြောင်းအလဲပြုတတ်သည်။ ယေရှုသည် ဤလောက၏အလင်းကဲ့သို့ လည်းကောင်း၊ ထိုအလင်းသည် မျက်မှောက် ခေတ်ယုံကြည်သူများ အသက်တာ၌ ထင်ဟပ်ပေါ်လွင်တို့ရန်လည်းကောင်း ၎င်းတို့ခံယူဟန်ရှိသည်။ (မသဲ၅:၁၄)

▣ ‘ညဉ့်အချိန်လာသေး၏’ အခန်းငယ်၅ နှင့် နှိုင်းယှဉ်ခြင်းဖြင့် ဤအချက်သည်တင်စားဘော်ပြချက် ဖြစ်ကြောင်းထင်ရှားစွာ မြင်ရသည်။ “ညဉ့်အချိန်” ကို အောက်ပါတင်စားချက်များအဖြစ်နားလည်ရသည်။

- ၁။ လာလတုံ့သော စီရင်ခြင်း၊
- ၂။ အခွင့်ပေးထားသည့်ကာလကုန်ဆုံးချိန်၊
- ၃။ ယေရှုအားငြင်းပယ်ခြင်းနှင့် ကားတင်သတ်ခြင်း၊

၉:၅ “ငါသည်ဤလောက၌ရှိစဉ်တွင်” လူ့ဇာတိခံယူစဉ်အချိန်ကာလ ဗက်လင်မြို့မှသည် ကာရာနီ/ သံလွင်တောင်တိုင်အောင် ကာ လကို ရည်ညွှန်းပုံရသည်။ အချိန်ကာလအကန့်အသတ်တခုအတွင်း ယေရှုရောက်ရှိလာခြင်းဖြစ်ရာ ကိုယ်တော်၏စကားတော်ကို ကြား သောသူတို့ တုန်ပြန်ရမည့်ကာလပင်ဖြစ်တော့သည်။ ဤစကားစုသည် သီဩလော်ဂျီဆိုင်ရာ၌ အခန်းငယ်၄ နှင့် ယှဉ်တွဲလျက်ရှိသည် ကိုတွေ့ရသည်။

ဤကျမ်းအဆက်အစပ်မှ “ငါသည်” ၏ အဓိပ္ပါယ်ပေါ်လွင်မှုမှာ အလွန်အံ့ဩဘွယ်ဖြစ်သည်။

• “ဤလောက၏အလင်းဖြစ်၏” ရှင်ယောဟန်က “အလင်း” နှင့် “အမှောင်” ကို အမှန်တကယ်တည်ရှိနေသောဝိညာဉ်ရေးရာ တင်စားချက်အဖြစ် မကြာခဏအသုံးပြုသည်။ ယေရှုသည် ဤလောက၏အလင်းဖြစ်သည် (၁:၄-၅, ၈-၉, ၃:၁၇-၂၁, ၈:၁၂, ၉:၅, ၁၂:၄၆) ဟုဆိုရာ၌ ဓမ္မဟောင်းမှမေရီယဆိုင်ရာ ပူးတွဲဖော်ပြမှု (ဟောရှာယ၄၂:၆, ၄၉:၆, ၅၁:၄, ၆၀:၁၃) ကိုတဖန်ထင်ဟပ်နားလည်စေ သည်။ (၈:၁၂ မှတ်စုကိုရှု။)

၉:၆ “တံတွေးနှင့်ရွံ့လုပ်ပြီးမှ” တံတွေးသည် ယုဒလူမျိုးများအတွက် အိမ်သုံးဆေးမြီးတိုတမျိုးဖြစ်၏။ သို့သော်ဥပုသ်နေ့၌မူ အသုံး ပြုခွင့်မရှိသော (၁၄) သခင်ယေရှုက ဤတံတွေးကိုအသုံးပြုခြင်းအား ခရစ်ဝင်ကျမ်းများက သုံးကြိမ်ဘော်ပြထားသည်။ (မာကူ၇:၃၃, ၈:၂၃ နှင့် ဤနေရာ၌) ဤလုပ်ထုံးကို ကုထုံးအဖြစ်အသုံးပြု၍ သခင်ယေရှုက ဤသူ၏ယုံကြည်ခြင်းကိုအားတက်စေသည်။ သို့သော် လည်း သခင်ယေရှုအနေဖြင့် အခြားတဘက်၌ ဖါရိရှုတို့၏ ဓလေ့ထုံးတမ်း၊ လုပ်ထုံးလုပ်နည်းများကို တမင်တကာစိန်ခေါ်နေခြင်း လည်းဖြစ်သည်။

၉:၇ ‘ရှိလောင်ရေကန်’ ‘ရှိလောင်’ ၏အနက်မှာ ‘စေလွှတ်ခံရသောသူ’ ဖြစ်သည်။ သကေနေပွဲတော်ကျင်းပရာ၌ လုပ်ထုံးတို့အတွက် ဤရေကန်ကို အသုံးပြုလေ့ရှိသည်။

▣ ‘ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း’ “စေလွှတ်သည်” ဟူသောအသုံးအနှုံးသည် ယေရုရှလင်မြို့ရိုးအပြင်ဘက်ရှိ ဂိဟုံချောင်းမှ ရေကို မြို့တွင်းရှိ ရေကန်သို့ပို့ကန်သွယ်တန်း ပို့လွှတ်ခြင်းနှင့် ဆက်စပ်မှုရှိသည်။ “စေလွှတ်သည်” ကို ရဗ္ဗိတို့က မေရှိယနှင့်ပတ်သက်သောစကားလုံးနှင့် ဆက်စပ်ထားသည်။ ဤအချက်သည်လည်း ကျမ်းရေးသူ၏နောက်ထပ်မှတ်ချက်တခု ဖြစ်သည်။

▣ ‘ဆေးပြီးမှ’ ယေရှု၏စကားပေါ် ယုံကြည်ခြင်းဖြင့်တုန့်ပြန်လုပ်ဆောင်သည့်အရာဖြစ်သည်။ ကယ်တင်ခြင်းအတွက်လိုအပ် သော ယုံကြည်ခြင်းမျိုးတော့မဟုတ်ချေ။ (၁၁,၁၇,၃၆,၃၈) ယုံကြည်ခြင်း၌ ဆင့်ကဲဖြစ်စဉ်ရှိသည်။ ခရစ်ဝင်ကျမ်းအားလုံးထဲတွင် ရှင် ယောဟန်ခရစ်ဝင်က ယုံကြည်ခြင်း၏ အဆင့်တို့ကိုဘော်ပြသည်။ အခဏ်းကြီးစ၌ ယုံကြည်ကြသူအုပ်စုကိုတွေ့ရသော်လည်း ကယ်တင်ခြင်းရသည့် အဆင့်မျိုးမဟုတ်ပေ။ (မသဲ၁၃, မာကု၄ မှ မြေအမျိုးအစား ၂ပမာ)

အထူးဆွေးနွေးချက်ခေါင်းစဉ် “ကယ်တင်ခြင်းအတွက်အသုံးပြုသော ဂရိကြိယာကာလပြ”

ကယ်တင်ခြင်းဟူသည် ထုတ်ကုန်ပစ္စည်းမဟုတ်ပေ။ တော်စပ်မှုတခုဖြစ်သည်။ ခရစ်တော်ကိုယုံကြည်လိုက်ရုံနှင့် ပြီးသွားသည့် အရာမျိုးမဟုတ်ဘဲ ဤအဆင့်သည် အစပြုသည့်အဆင့်သာဖြစ်သည်။ မီးအာမခံပေါ်လစီမဟုတ်သလို ကောင်းကင်ဝင်ခွင့်လက်မှတ် တ စောင်ထုတ်ပေးလိုက်ခြင်းမျိုးလည်းမဟုတ်ဘဲ ခရစ်တော်၏ ရင့်ကျက်ခြင်းပမာဏအတိုင်းကြီးထွားရမည့်အသက်တာဖြစ်သည်။ အမေရိ ကန်နိုင်ငံ၌ ပြောနေကျစကားပုံတခုမှာ “လင်မယားအတူနေကြာလာလေ တယောက်နှင့်တယောက်ပိုတူတူလာလေ” ဟုဆိုသည်။ ဤအချက်သည် ကယ်တင်ခြင်းရသူ၏ပန်းတိုင်ဖြစ်သည်။

ပြီးပြည့်စုံသော လုပ်ဆောင်မှုတခုကဲ့သို့သော ကယ်တင်ခြင်း (Aorist)

- တမန်တော်၁၅:၁၁
- ရောမ၈:၂၄
- ၂တိ၁:၉
- တိတု၃:၅
- ရောမ၁၃:၁၁

တည်ရှိမှုကို ဘော်ပြချက်ကဲ့သို့သော ကယ်တင်ခြင်း (Perfect)

- ဇဖက်၂:၅,၈

ဆက်လက်၍ ဆင့်ကဲဖြစ်တည်ဆဲကဲ့သို့သော ကယ်တင်ခြင်း (Present)

- ၁ကော ၁:၁၈, ၁၅:၂
- ၂ကော ၂:၁၅
- ၁ပေ ၃:၂၁

အနာဂတ်၌ပြီးပြည့်စုံခြင်းကဲ့သို့သော ကယ်တင်ခြင်း (Future in Verb Tense)

- ရောမ၅:၉,၁၀, ၁၀:၉,၁၃
- ၁ကော၃:၁၅, ၅:၅
- ဖိလိပို၁:၂၈
- ၁သက်၅:၈-၉
- ဟေဗြဲ၁:၁၄, ၉:၂၈
- ၁ပေ၁:၅,၉

သို့ဖြစ်ရာ ကယ်တင်ခြင်းသည် အစပြုယုံကြည်ဆုံးဖြတ်ချက်နှင့် အစပြု၍ (ယောဝး၁၂, ၃း၁၆, ရောမ၁၀း၉-၁၃) အသက်တာပိုင်း ယုံကြည်ခြင်း၌ ပြောင်းလဲတိုးတက်မှုရှိရမည်။ (ရောမ၈း၂၉, ဂလာတီ၂း၁၉-၂၀, ဧဖက်၁း၄, ၂း၁၀) ဖြစ်ပြီး တနေ့ ပြီးပြည့်စုံခြင်းကိုမြင်ရသည်။ (၁ယော၃း၂) ဤနောက်ဆုံးအဆင့်သည် ဘုန်းတော်နှင့်ပြည့်စုံခြင်းအဆင့်ဖြစ်သည်။ အောက်ပါအတိုင်း ရှင်းလင်းချက်ကိုတွေ့ရသည်။

- ၁။ ကယ်တင်ခြင်းအစပြုခြင်း - ဖြောင့်မတ်သောအသက်တာ (အပြစ်စီရင်ခြင်းမှလွတ်မြောက်ခြင်း)
- ၂။ တိုးတက်သောကယ်တင်ခြင်း - သန့်ရှင်းခြင်းအသက်တာ (အပြစ်တန်ခိုးမှ လွတ်မြောက်ခြင်း)
- ၃။ ကယ်တင်ခြင်း၏နောက်ဆုံးအဆင့် - ဘုန်းတော်နှင့်ပြည့်စုံခြင်း (အပြစ်တရားရှိရာအရပ်မှလွတ်မြောက်ခြင်း)

၉း၈ “အိမ်နီးချင်း” ဤနေရာ၌ ထိုနိမိတ်လက္ခဏာနှင့် ဆက်စပ်မှုရှိသောသက်သေ သုံးအုပ်စုတွေ့ရသည်။ (၁) အိမ်နီးချင်းများ (း၈), (၂) ထိုသူကိုယ်တိုင် (း၁၁) နှင့် (၃) ထိုသူ၏မိဘများ (း၁၈) တို့ဖြစ်သည်။ အနာငြိမ်းခြင်းအပေါ်ဖါရိရှုတို့ကွဲပြားရသကဲ့သို့ ဤအိမ်နီးချင်းများကြားတွင်လည်း မညီညွတ်မှုတွေ့လာရသည်။

☐ ‘ဤသူသည် ထိုင်၍တောင်းသောသူ ဖြစ်သည်မဟုတ်လော’ ဟုတ်မှန်ကြောင်းထောက်ခံစေသော မေးခွန်းမျိုးဖြစ်သည်။

၉း၉ ‘အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်’ ၄း၂၆, ၆း၂၀, ၈း၂၄, ၂၈, ၅၈, ၁၃း၁၉, ၁၈း၅,၆ ၌ သခင်ယေရှုအသုံးပြုသည့် ဂရိအသုံးအနှုံးနှင့်တူညီမှုရှိသည်။ တူညီသောအသုံးအနှုံးဖြစ်သော်လည်း ဘုရားကိုရည်ညွှန်းသည့်အဓိပ္ပါယ်မသက်ရောက်ကြောင်း ကျမ်းအဆက်အစပ်ဖြင့်သိနိုင်ပါသည်။ အလားတူအဓိပ္ပါယ်နှစ်ခုအသုံးအနှုံးမျိုးကို Kurios ကိုသုံးထားသည့် ၃၆မှ သခင် (sir) နှင့် ၃၈မှ သခင် (Lord) တို့တွေ့ရသည်။

၉း၁၁-၁၂ ဤအပြန်အလှန်ပြောဆိုသည့်စကားအရ ထိုသူ၏အနာငြိမ်းခြင်းသည် ဝိညာဉ်ရေးရာကယ်တင်ခြင်းနှင့် တမဟုတ်ခြင်းပတ်သက်မှုမျိုးမဟုတ်ပေ။ ထိုသူ၏ယုံကြည်ခြင်းသည် ယေရှုနှင့်တွေ့ဆုံခြင်းများမှတစ်ဆင့် တိုးတက်ဖြစ်ပေါ်လာသည်။ (း၃၅)

ကျမ်းချက် ၉း၁၃-၁၇ လူအများသည်လည်း မျက်စိကန်းဘူးသောထိုသူကို ဖါရိရှုတို့ထံသို့ ပို့ကြ၏။ ယေရှုသည် ရွံ့လုပ်၍ သူ၏မျက်စိကို ဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။ တဖန်ဖါရိရှုတို့က အဘယ်သို့ သင်၏မျက်စိမြင်သနည်း ဟုမေးပြန်လျှင် အကျွန်ုပ်မျက်စိ၌ သူသည်ရွံ့ကိုထဲ၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။ ဖါရိရှုအချို့တို့ကထိုသူသည်ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟုဆိုကြ၏။ အချို့တို့က ဆိုးသောသူသည် ဤသို့သောနိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြုနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့ အချင်းချင်းမသင့်ကွဲပြားခြင်းသို့ ရောက်ကြ၏။ တဖန် မျက်စိကန်းဘူးသောသူအား သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်းဟု မေးကြလျှင် ပရောဖက်ဖြစ်သည်ဟုဆို၏။

၉း၁၃ “လူအများ” အိမ်နီးချင်းများကိုရည်ညွှန်းခြင်းဖြစ်ပါသည်။

☐ ‘ဖါရိရှု’ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယုဒခေါင်းဆောင်များကို အသုံးအနှုံးနှစ်မျိုးသုံးထားသည်။ ၎င်းတို့ကို သာမန်အားဖြင့် ‘ယုဒလူတို့’ ဟုသာရည်ညွှန်းသည်။ (း၁၈, ၂၂) သို့သော် ဤအခဏ်းကြီး၌မူ ၁၃,၁၅,၁၆ နှင့် ၄၀ တို့တွင်ဖါရိရှုဟု ခေါ်ဆိုထားသည်။ (အထူးဆွေးနွေးချက် ၁း၂၄ကိုရှု။)

၉း၁၄ “ယေရှုသည်ရွံ့လုပ်၍ သူ၏မျက်စိကိုဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း” ယုဒခေါင်းဆောင်များက ထိုသူ၏ လိုအပ်နေသော အခြေအနေထက် ဓလေ့ထုံးတမ်းများ (နှုတ်တိုက်ဓလေ့ထုံးတမ်းများစုပေါင်းထားသည့် Talmud) ကို ဦးစားပေးထားကြသည်။ (၅း၉, ၉း၁၆, မသဲ၂၃း၂၄) သခင်ယေရှုအနေဖြင့် ထိုသူတို့နှင့် စကားပြောနိုင်ခွင့်ရည်ရွယ်ချက်ဖြင့် ဥပုသ်နေ့၌ တမင်တကာ လုပ်ဆောင်ခြင်းဖြစ်တန်ရာသည်။ (၅း၉ မှ မှတ်စုကိုရှု။)

၉:၁၆ ဖါရိုရှဲတို့အနေဖြင့် သခင်ယေရှုအား တရားဟောရာ၁၃:၁-၅ ပေါ်အခြေပြု၍ ဤသို့ စွဲချက်တင်ခြင်းဖြစ်ပါသည်။

▣ ‘ထိုသို့အချင်းချင်းမသင့်ကွဲပြားခြင်းသို့ရောက်ကြ၏’ ယေရှုကြောင့် ဤသို့အမြဲဖြစ်ကျန်လေ့ရှိသည်။ (၆:၅၂, ၇:၄၃, ၁၀: ၁၉, မသံသဝ:၃၄-၃၉)

၉:၁၇ ‘ပရောဖက်ဖြစ်သည်ဟုဆိုကြ၏’ ထိုသူ၏ ယုံကြည်ခြင်းတစ်ထက်တစ် တိုးတက်မှုကိုဘော်ပြသည်။ (၃၆,၃၈) (ပရောဖက် အတွက် အထူးဆွေးနွေးချက် ၄:၁၉ကိုရှု။)

ကျမ်းချက် ၉:၁၈-၂၃ ထိုသူသည် အထက်ကမျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည်မယုံကြည်သဖြင့်သူ၏မိ ဘကိုခေါ်၍၊ ၁၉ ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သားမှန်သလော။ သို့မှန် လျှင် အဘယ်သို့ ယခုမျက်စိမြင်သနည်းဟု မေးကြ၏။ ၂၀ မိဘတို့ကလည်း ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကို၎င်း အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကို၎င်း အကျွန်ုပ်တို့သိကြပါ၏။ ၂၁ အဘယ့်ကြောင့် ယခုမျက်စိမြင်သည်ကို၎င်း၊ အဘယ် သူသည် သူ၏ မျက်စိကိုဖွင့်သည်ကို၎င်း အကျွန်ုပ်တို့မသိကြပါ။ သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါ လော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။ ၂၂ ဤသို့ပြောသည် အကြောင်းကားယေရှု သည်ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရားစရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်နှင့်ကြပြီ။ ၂၃ ထို့ကြောင့်မိဘတို့က သူသည် အသက်အရွယ်နှင့်ပြည့်စုံပါ၏ သူ့ကိုမေးကြပါလော့ဟုယုဒလူတို့ကိုကြောက်၍ ပြော ကြ၏။

၉:၂၂-၂၃ ‘ယေရှုသည်ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောမည်သည်ကို’ Third Class Conditional Sentence ဖြစ်ပြီး ဖြစ်နိုင်ခြေ ရှိသောလုပ်ဆောင်မှုဖြစ်သည်။ မိဘများအနေဖြင့် ဤယုဒခေါင်းဆောင်ပိုင်းအားကြောက်နေရသည်။ ဤအနာငြိမ်းခြင်းနှင့် စပ်လျှဉ်း၍ ခိုင်မာသော သက်သေရှိပြီးဖြစ်ရာ (၁) အိမ်နီးချင်းများ ၈-၁၀ (၂) ထိုသူကိုယ်တိုင် ၁၁-၁၇, ၂၄-၃၃, နှင့် (၃) ထိုသူ၏ မိဘများ ၁၈ -၂၃ တို့ဖြစ်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ဝန်ခံခြင်း”

က။ ‘ဝန်ခံခြင်း’ သို့မဟုတ် ‘အတိအလင်းဖွင့်ဟပြောဆိုခြင်း’ အတွက် အသုံးပြုသည့် ဂရိဘာသာ စကားအရင်းအမြစ် နှစ်ချက်ရှိရာ homolegeō နှင့် exomologe တို့ဖြစ်သည်။ ဤဝေါဟာရများ၌ ယာကုပ်ကပေါင်းစပ်၍ homo, တူညီသော legō ပြောဆိုခြင်းနှင့် ex မှ တို့ဖြစ်ရာ “တူညီသည့် အကြောင်းအရာကိုပြောဆိုခြင်း” “သဘောတူညီခြင်း” ဟုနားလည်ရသည်။ လူအများ၏ ထုတ် ဘော်ဝန်ခံမှုအတွက် ex ကိုပေါင်းထည့်အသုံးပြုထားသည်။

ခ။ ဤစကားလုံးမှ အောက်ပါအနက်အဓိပ္ပာယ်များ နားလည်ရသည်။

- ၁။ ချီးမွမ်းခြင်း၊
- ၂။ သဘောတူခြင်း၊
- ၃။ ကြေငြာခြင်း၊
- ၄။ ဖွင့်ဟခြင်း၊
- ၅။ ဝန်ခံခြင်း၊

ဂ။ အထက်ပါစကားလုံးများနှင့် ကွဲလွဲဟန်ရှိသော အသုံးအနှုံးနှစ်မျိုးမှာ

- ၁။ ချီးမွမ်းရန် (ဘုရားကို)
- ၂။ အပြစ်ကိုဝန်ခံရန်

ဤအချက်တို့မှာ အပြစ်နှင့်ပြည့်ဝသော လူ့ဘက်ရှုထောင့်မှ မိမိ၏မစုံလင်ခြင်းနှင့် ဘုရား၏ သန့်ရှင်းစုံလင်ခြင်း ကိုဝန်ခံဘော်ပြဟန်ရှိသည်။ တစ်ချက်ကိုဝန်ခံလျှင် နှစ်ချက်လုံး ဝန်ခံရာရောက်သည်။

ဃ။ ဓမ္မသစ်အသုံးအနှုံး စကားလုံးအုပ်စုများမှာ

၁။ ဂတိကဝတ်ထားခြင်း (မသဲ၁၄း၇၊ တမန်တော်၇း၁၇)

၂။ သဘောတူခြင်း သို့မဟုတ် ခွင့်ပြုခြင်း (ယော၁း၂၀၊ လုကာ၂း၆၊ တမန်တော်၂၄း၁၄၊ ဟေဗြဲ၁၁း၁၃)

၃။ ချီးမွမ်းခြင်း (မသဲ၁၁း၂၅၊ လုကာ၁၀း၂၁၊ ရောမ၁၄း၁၁၊ ၁၅း၉)

၄။ သဘောတူလက်ခံခြင်း၊

က။ တဦး တယောက် ကို (မသဲ၁၀း၃၂၊ လုကာ၁၂း၈၊ ယောဇး၂၂၊၁၂း၄၂၊ ရောမ၁၀း၉၊ ဖိလိပို့၂း၁၁၊ ၁ယော၂း၂၃၊ ဗျာဒိတ်၃း၅)

ခ။ သမ္မတရားတခုကို (တမန်တော်၂၃း၈၊ ၁ယော၄း၂)

၅။ လူသိရှင်ကြားကြေငြာခြင်း (မိမိ၏ကိုးကွယ်ရာကို တရားဝင်အတည်ပြုခြင်း၊ တမန်တော်၂၄း၁၄၊ ၁တိမိး၁၃)

က။ အပြစ်ဝန်ခံခြင်းမပါဘဲ (၁တိမိး၁၂၊ ဟေဗြဲ၁၀း၂၃)

ခ။ အပြစ်ဝန်ခံခြင်းနှင့်အတူ (မသဲ၃း၆၊ တမန်တော်၁၉း၁၈၊ ဟေဗြဲ၄း၁၄၊ ယာကုပ်၅း၁၆၊ ၁ယော၁း၉)

၉:၂၂ ‘တရားစရပ်မှနှင့်ထုတ်ရမည်’ မိဘများအနေဖြင့် အဖယ်အကျဉ်းခံရမည်ကို ကြောက်နေကြောင်းထင်ရှားသည်(၁၂း၄၂၊ ၁၆း ၂)။ ဤလုပ်ထုံးကို ဧရေ ၁၀း၈ ဌ်ဘော်ပြထားသည်။ ရဗ္ဗိစာပေကျမ်းဂန်များအရ သိရသည်မှာ ဖယ်ကျဉ်းမှုပြစ်ဒဏ် သုံးမျိုးသုံးစားရှိရာ (၁) ရက်သတ္တပတ် (၂) တလ သို့မဟုတ် (၃) ရာသက်ပန် ထုတ်ပယ်ခြင်း တို့ဖြစ်သည်။

ရှင်ယောဟန်၏ကျမ်းရေးသားချိန်သည် ပထမရာစုနှစ်ကုန်လုနီးချိန်ဖြစ်သည်အတိုင်း ယေရှုကိုခရစ်တော်ဟုဝန်ခံခြင်းကြောင့် တရားစရပ်မှ နှင်ထုတ်ခံရမှုများစွာကို ယောဟန်ကိုယ်တိုင်က ကောင်းစွာမြင်ခဲ့ကြုံခဲ့ပါသည်။ ဤကျင့်သုံးလုပ်ဆောင်မှုကို A.D 70 နောက်ပိုင်း ယုဒလူတို့ Jamnia မှ တဖန်အားယူအစပြန်ပြုချိန်၌ တိုး၍ ကျင့်သုံးလာကြသည်။

ကျမ်းချက် ၉:၂၃-၃၄ ထို့ကြောင့်မျက်စိကန်းဘူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟု ဆိုကြလျှင် လူဆိုးဖြစ်သည်။ မဖြစ်သည်ကို အကျွန်ုပ်မသိ၊ အကျွန်ုပ်သည် အထက်က မျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။ တဖန်သူတို့က သူသည်သင်၌အဘယ်သို့ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်း ဟုမေးကြလျှင် အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။ အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့်ဖြစ်ချင်သလောဟု ဆို၏။ ထိုသူတို့ကလည်း သင်သည်သူ့တပည့်ဖြစ်၏ ငါတို့မူကား မောရှေ၏တပည့်ဖြစ်ကြ၏။ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ထိုသူသည် အဘယ်ကဖြစ်သည်ကို မသိဟု ကဲ့ရဲ့ပြောဆိုကြလျှင် သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဘွယ်ရှိ၏။ ဘုရားသခင်သည် လူဆိုးတို့စကားကို နားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်သို့လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ ထိုသူသည် ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို၏။ ထိုသူတို့ကလည်း သင်သည်မွေးစကပင် တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကိုဆုံးမပါသည်တကားဟု ပြောဆိုကြပြီးလျှင် ထိုသူကို တရားစရပ်မှနှင့်ထုတ်ကြ၏။

၉:၂၄ ‘ဘုရားသခင်ကိုချီးမွမ်းကြလော့’ မှန်သောစကားဖြစ်ကြောင်း တိုင်တည်ခံ့၌ပြုသည့် အသုံးအနှုံးဖြစ်သည်(ယောရှု၇း၁၉)။

၉:၂၅ ဤအဖြေသည် အငယ်၁၆ ကို တဖန်ရည်ညွှန်းဟန်ရှိသည်။ ထိုသူအနေဖြင့် အငြင်းအခန်မပြုလိုသော်လည်း ယေရှုနှင့်တွေ့ဆုံခြင်း၏ ရလဒ်ကိုမူ အခိုင်အမာရပ်တည်ပြောဆိုသည်။

၉:၂၇ “သူ့တပည့်ဖြစ်ချင်သလော” ဂရိသဒ္ဒါဖွဲ့စည်းပုံအရ ငြင်းဆိုသည့်အဖြေကို မျှော်လင့်သောမေးခွန်းမျိုးဖြစ်သည်။ သို့သော်လည်း ဤမေးခွန်းပုံစံမှာ အလွန်ထိရောက်သည့် အထွေအထွေ၊ စကားဖြစ်သည်သာမက ထိုမျက်မမြင်၏ ဟာသဥာဏ်ရွှင်မှုကိုလည်း တွေ့ရသည်။

၉:၂၈က “သင်သည်သူ့တပည့်ဖြစ်၏” ထိုသူသည် ယုံကြည်သူတဦးဖြစ်လာကြောင်းကို ဤစကားက ညွှန်ပြနေသည်။ သခင်ယေရှုအနာငြိမ်းစေသည့် ဤအစအဦးအခြေအနေသည် ကိုယ်တော်အား မေရှိယအဖြစ် ယုံကြည်လက်ခံသည့်အခြေအနေမျိုးမရှိသေးဘဲ နောက်ပိုင်းမှသာ ကိုယ်တော်၏မေရှိယဖြစ်ကြောင်းကို ထိပ်တိုက် ထုတ်ဖော်ပြောဆိုလာသည်။ (၃၆-၃၈) ဤအခြေအနေအားဖြင့် ခန္ဓာအနာငြိမ်းခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် အနေအထားမျိုး မပို့ဆောင်တတ်ကြောင်း တွေ့နိုင်သည်။

၉:၂၈ခ -၂၉ ဤအချက်က ဘာသာရေးခေါင်းဆောင်များ ရင်ဆိုင်ရသည့် အခက်အခဲကို ဘော်ပြနေသည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ နှုတ်တိုက်ရာဇဝင်ကျမ်း (Talmud) ကို မောရှေအားမူတီသွင်းဘော်ပြသောကျမ်းကဲ့သို့ တန်းတူထားနိုင်ရန်ကြိုးစားကြသည်။ ၎င်းတို့၏သီဩလော်ဂျီအစွဲအားဖြင့် စုံလုံးကန်းကြသည်ဖြစ်ရာ (မသဲ၆:၂၃) အကယ်စင်စစ် လူ့ထုံးတမ်း ဓလေ့၏ တပည့်များသာဖြစ်မှန်း မသိ ဖြစ်ကြတော့သည် (ဟေရှုယ ၂၉:၁၃)။

၉:၂၉ “ထိုသူသည် အဘယ်ကဖြစ်သည်ကိုမသိ” ယောဟန်၏နောက်ထပ်သရော်သော ဥပမာတစ်ခုဖြစ်သည် (၇:၂၇-၂၈, ၈:၁၄)။ ယေရှုသည်ခမည်းတော်ထံမှ ကြွလာကြောင်း (၈:၄၂, ၁၃:၃, ၁၆:၂၈) ကို ၎င်းတို့၏စုံလုံးကန်းမှုကြောင့် မမြင်နိုင်ကြပေ။

၁။ ကိုယ်တော်၏ ဇာတိအဖြစ်တော်၊

၂။ ကိုယ်တော်၏ မေးဘွားရာအရပ်၊

၉:၃၀ “သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩတွယ်ရှိ၏” နောက်တခါ ထိရောက်သော ပျက်ရယ်မှုခြင်းနှင့် ဖါရိရှဲတို့၏ ယုတ္တိမကျခြင်းကို သရော်ချေပချက်ဖြစ်သည်။

၉:၃၁-၃၃ ဤပညာမတတ်သော မျက်မမြင်၏ သီဩလော်ဂျီက ဘာသာရေးခေါင်းဆောင်များထက်သာ၍ လျှော်ညီမှုရှိသည်။

၉:၃၃ “လျှင်” Second Class Conditional Sentence ဖြစ်၍ “ဦးတည်ပြောဆိုရာအချက်နှင့်ဆန့်ကျင်ဘက်” ဟု ခေါ်သည်။ ဤသို့လည်းနားလည်နိုင်သည်။ “ဘုရားသခင်စေလွှတ်တော်မူသောထိုသူသည် စေလွှတ်တော်မူသောသူမဟုတ်လျှင်၊ အရာခပ်သိမ်းကို တတ်နိုင်သောထိုအရှင်သည် အဘယ်အမှုကိုမျှတတ်နိုင်မည်မဟုတ်”

၉:၃၄ “သင်သည်မွေးစကပင် တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူ” ဤနေရာ၌ထူးဆန်းသည်မှာ ရဗ္ဗိဆိုင်ရာယုဒဘာသာ၌ ဗီဇအပြစ် (ယောဘ၁၄:၁၄၊ ဆာလံ၅၁:၅) ဟူသော ခံယူချက်မရှိဘဲလျက် ဤစကားကိုပြောခြင်းဖြစ်သည်။ ကမ္ဘာဦး၃ မှ လူ၏ကျရှုံးခြင်းကို ယုဒဘာသာ အလေးမထားလှပေ။ ယုဒလူတို့အနေဖြင့် လူတိုင်း၌ ကောင်းသောရည်ရွယ်ချက်ရှိသူနှင့် ဆိုးသောရည်ရွယ်ချက်ရှိသူ (yetzer) ဟူ၍သာရှိကြောင်း အခိုင်အမာရပ်တည်ယုံကြည်သည်။ ဤဖါရိရှဲတို့က မျက်စိပြန်မြင်သူ၏ သက်သေခံမှုနှင့် ကျိုးကြောင်းရှင်းပြမှုကို ခိုင်လုံမှုမရှိဟု အတည်အလင်းဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူ၏မျက်စိမမြင်ခြင်းကပင်လျှင် အပြစ်သားဖြစ်ခြင်း၏သက်သေဟု ဆိုကြပြန်သည်။

☐ ‘တရားစရပ်မှနှင့်ထုတ်ကြ၏’ (၁) ဒေသန္တရတရားစရပ်၌ အသင်းဝင်ဖြစ်ခြင်းနှင့် တက်ရောက်ခြင်း သို့မဟုတ် (၂) တွေ့ဆုံစည်းဝေးခွင့်မှ ရုတ်သိမ်းခြင်းဖြစ်သည်။ နံပါတ် (၂) အချက်က ပိုမိုသင့်လျော်ဟန်ရှိသည်။

ကျမ်းချက် ၉:၃၅-၄၁ နှင့်ထုတ်သည့်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင် သင်သည်ဘုရားသခင်၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။ သခင် အကျွန်ုပ် ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော် ယေရှုက သင်သည်ထိုသူကိုမြင်ခဲ့ပြီးသည်သာမက သင်နှင့်ယခုစကားပြောသောသူ သည် ဘုရားသခင်၏သားတော် ဖြစ်၏မိန့်တော်မူလျှင် သခင်အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြန်ကိုးကွယ်လေ ၏။ ထိုအခါယေရှုကလည်း မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်းငှါ၎င်း၊ ငါ သည်တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။ အထံတော်၌ရှိသော ဖါရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင် ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။ ယေရှုကလည်း သင်တို့သည် မျက်စိကန်းသည်မှန်လျှင်အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထို့ကြောင့်သင်တို့၌ အပြစ်တည်သည်ဟုမိန့်တော်မူ၏။

၉:၃၅ - NASB, NRSV, TEV, NJB - 'သင်သည် လူသားတော်ကိုယုံကြည်သလော'
 NKJV - 'သင်သည် ဘုရားသခင်၏သားတော်ကိုယုံကြည်သလော'

ရှေးဂရိကျမ်းဂန်များ A နှင့် L ၌ 'ဘုရားသခင်၏သားတော်' ဟုတော်ပြသော်လည်း P⁶⁶, P⁷⁵, ð, B, D နှင့် W တို့၌ 'လူသားတော်' ဟုသုံးထားသည်။ ယောဟန်၏အသုံးအနှုံးနှင့် ကျမ်းဂန်သက်သေ "လူသားတော်" က ပိုမိုသင့်လျော်မှုရှိပြီး မူရင်းလည်းဖြစ်ကောင်းဖြစ် နိုင်သည်။ UBS⁴ က "လူ" ဟုသုံး၍ "A" (လုံးဝသေချာမှု) ကိုပေးထားသည်။ သဒ္ဒါဖွဲ့စည်းပုံအရ ယုံကြည်ကြောင်းအဖြေကို ဦးတည် စေသော မေးခွန်းမျိုးဖြစ်သည်။

၉:၃၆
 NASB, NKJV - 'သခင်' (Lord)
 NRSV, TEV, NJB - 'ခင်ဗျာ' (Sir)

ယေရှု၏ခေါ်ယူခြင်း၌ လူ၏အခြေအနေပြောင်းလဲမှုရှိသည်အတိုင်း ဤအခင်းကြီး၌ပင် ထိုသူ၏ယုံကြည်ခြင်းတိုးတက်မှုကို တွေ့ရ သည်။

- ၁။ သူတယောက် (၁၁)
- ၂။ ပရောဖက် (၁၇)
- ၃။ လေးစားသမှုအသုံးအနှုံးဖြစ်သည့် 'ခင်ဗျာ' (Sir) (၃၆)
- ၄။ သခင် (၃၈)

ဂရိစကားလုံး၌ ၃၆ နှင့် ၃၈ သည် အသုံးအနှုံးအတူတူပင်ဖြစ်သည်။ ကျမ်းအဆက်အစပ်ကသာ အဓိပ္ပါယ်ကိုအဆုံးအဖြတ်ပေး မည်ဖြစ် သည်။ (အထူးဆွေးနွေးချက် 'ဘုရားသခင်၏နာမတော်များ' ၆:၂၀ ကိုရှု။) ဂရိစကား Kurios သည် ဟေဗြဲစကား Adon ၌ ထင်ဟပ်မှု ရှိရာ YHWH အတွက် နှုတ်ထွက်အမည်နာမဖြစ်လာသည်။

၉:၃၈ မျက်စိပြန်မြင်သူ၏ ကယ်တင်ခြင်းနှင့်သက်ဆိုင်မှု ရှိသကဲ့သို့ ဖြစ်စဉ်တရလုံး၏ အထွတ်အထိပ်လည်းဖြစ်သည်။ အံ့ဩဘွယ် ဖြစ်သည်မှာ ဤစကားစုသည် အချို့ဂရိကျမ်းဂန် (P⁷⁵, ð, W) နှင့် Diatessaron (အစောပိုင်းခရစ်ဝင် ၄ကျမ်းစုစည်းမှု) ၌ ပျောက် ဆုံးလစ်ဟာနေသည်။ ရှားရှားပါးပါးအသုံးအနှုံးနှစ်ခုပါဝင်သည်မှာ (၁) "ထိုသူဘာဆိုသည်" (he said) မှာ ဤနေရာနှင့် ၁:၂၃ တွင် သာတွေ့ရသည်။ (၂) "ညွတ်ပြန်ကိုးကွယ်သည်" အသုံးအနှုံးမှာလည်း ဤနေရာ၌သာတွေ့ရသည်။ ဤအချက်ကို ခေတ်သုံးကျမ်းအ များစုတွင်တွေ့ရသည်။

၉:၃၉ 'ငါသည်တရားစီရင်၍ ဤလောကသို့ရောက်လာပြီ' ဤအချက်သည် ၅:၂၂, ၂၇ နှင့် တတန်းတည်းဖြစ်ပုံရပြီး နောက်ဆုံး သောကာလစီရင်ခြင်းကို တော်ပြသည်။ သို့သော်လည်း ဤအချက်သည် ၃:၁၇-၂၁ နှင့် ၁၂:၄၇, ၄၈ တို့နှင့် ဝိရောမိ ဖြစ်ဟန်ရှိသည်။ ယေရှုကြွလာခြင်းသည် ရွေးနှုတ်ကယ်တင်ဘို့ရန်ရည်ရွယ်ချက်ဖြစ်သော်လည်း ကိုယ်တော်၏ကမ်းလှမ်းမှုကို ငြင်းပယ်သူအဘို့မှာ မိမိ ကိုယ်ကို စီရင်ခြင်းသို့ ရောက်စေခြင်းဖြစ်သည်။ ဟူသောအချက်က အထက်ပါ ဆန့်ကျင်ဟန်ရှိသည့်အချက်ကို ပြန်လည်ညီညွတ်စေ သည်။

▣ 'မျက်စိမမြင်သောသူသည်မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည်မျက်စိကန်းစေခြင်းငှါ၎င်း' ကြိုတင်ပရောဖက်ပြုမှု (အ ထူးသဖြင့်ဟေရှုယအနာဂါတ္တိကျမ်းမှ) မှ နှစ်ထပ်ပြည့်စုံသည့်အရာဖြစ်သည်။

၁။ မာန်မာနဖုံးလွှမ်းသော ဣသရေလလူတို့ ဘုရားသခင်၏သတင်းစကားကို နားမလည်နိုင်ခြင်း၊ (ဟောရှာယဖိး၁၀၊ ၄၂း၁၈-၁၉၊ ၄၃း၈၊ ယေရမိ၅း၂၁၊ ယေဇကျေလာ၂း၂)

၂။ နောင်တရရှိ နှိမ့်ချသော ဆင်းရဲသူများ၊ ဖယ်ကျဉ်းခံရသူများ၊ ချို့တဲ့အားနည်းသူများ နားလည်မည်အကြောင်း (ဟောရှာယ ၂၉း၁၈၊ ၃၂း၃-၄၊ ၃၅း၅၊ ၄၂း၇၊၁၆)

မြင်လို၍ ရွေးချယ်သူအားလုံးအတွက် ယေရှုသည် ဤလောက၏အလင်းဖြစ်သည်(၁း၄-၅၊ ၈-၉)။

၉း၄၀ ‘ငါတို့သည်မျက်စိကန်းသလော’ ဂရိဝါကျဖွဲ့စည်းပုံအရ မဟုတ်ကြောင်း အခြေသို့ ဦးတည်မျှော်လင့်သော မေးခွန်းမျိုးဖြစ်သည် (မသဲ၁၅း၁၄၊ ၂၃-၂၄)။ ဤနောက်ဆုံးပိုင်း အခဏ်းငယ်အချို့က ဝိညာဉ်ရေးရာကန်းသောသူတို့၏ မပျောက်ကင်းနိုင်မှု (မယုံကြည်ခြင်းကြောင့် မဖြည့်လွှတ်နိုင်သောအပြစ်၊ အထူးဆွေးနွေးချက် ၅း၂၁ကိုရှု။) နှင့် ခန္ဓာမျက်စိကန်းသောသူတို့၏ ပျောက်ကင်းနိုင်မှုတို့၏ တုန့်ပြန်ချက် သာဓကကိုဘော်ပြသည်။

၉း၄၁ အားလုံးနှင့်သက်ဆိုင်သော သမ္မာတရားကိုဘော်ပြသည်။ (၁၅း၂၂၊၂၄၊ ရောမ၃း၂၀၊ ၄း၁၅၊ ၅း၁၃၊ ၇း၇၊၉) လူသားတိုင်း၌ ၎င်းတို့၏အလင်း၊ သို့မဟုတ် ၎င်းတို့အား ဘော်ပြသောအလင်းအတွက် တာဝန်ကိုယ်စီရှိထားကြသည်။

ဆွေးနွေးရန်မေးခွန်းများ။

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပါနကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခဏ်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

- ၁။ ဤအခဏ်းကြီး ၌ အခြေခံအားဖြင့် ခန္ဓာ အနာငြိမ်းခြင်း သို့မဟုတ် ဝိညာဉ် အနာငြိမ်းခြင်း၊ ခန္ဓာမျက်စိ ကန်းခြင်း၊ သို့မဟုတ် ဝိညာဉ်မျက်စိကန်းခြင်း၊ မည်သည့်အချက်ကို အဓိကရည်ညွှန်းသနည်း?
- ၂။ မမွေးဘွားမီကပင် ဤသို့ မည်သို့ အပြစ်ရှိနိုင်မည်နည်း?
- ၃။ မည်သည့်အချက်၌ ထိုသူသည် ကယ်တင်ခြင်းရသနည်း?
- ၄။ ယေရှုဤလောကသို့ ကယ်တင်ဘို့ရန် ကြွလာသလော၊ စီရင်ဘို့ရန်ကြွလာသလော?
- ၅။ လူသားတော် အသုံးအနှုံးနောက်ခံကိုရှင်းပါ။
- ၆။ ယုဒခေါင်းဆောင်များအား မျက်စိကန်းသူ၏တုန့်ပြန်မှု၌ သရော်ထုတ်ပေးသော အချက်များကိုစီပါ။

အခန်းကြီးတစ်ဆယ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောစာပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	JB
သိုးခြံဥပမာ	မှန်သောသိုးထိန်းယေရှု	မိမိအသက်ကိုပေးသော သိုးထိန်းယေရှု	သိုးထိန်းဥပမာ	ကောင်းသောသိုးထိန်း
၁၀:၁-၆	၁၀:၁-၆	၁၀:၁-၆	၁၀:၁-၅ ၁၀:၆	၁၀:၁-၅ ၁၀:၆
ကောင်းသောသိုးထိန်း ယေရှု	ကောင်းသောသိုးထိန်း ယေရှု	၁၀:၇-၁၀ ၁၀:၁၁-၁၈	ကောင်းသောသိုးထိန်း ယေရှု ၁၀:၇-၁၀ ၁၀:၁၁-၁၆ ၁၀:၁၇-၁၈	၁၀:၇-၁၈
၁၀:၁၉-၂၁		၁၀:၁၉-၂၁	၁၀:၁၉-၂၁ ၁၀:၂၁	၁၀:၁၉-၂၁
ယေရှုအားယုဒလူတို့ ငြင်းပယ်ခြင်း	သိုးတို့ကိုသိသော သိုးထိန်း	၁၀:၂၂-၃၀	ယေရှု၏ငြင်းပယ်ခံရခြင်း	ဘုရားသခင်၏သား တော်ဖြစ်ကြောင်း ယေရှု၏ဘော်ပြမှု
၁၀:၂၂-၃၀	၁၀:၂၂-၃၀ ယေရှုကိုခဲနှင့်ပစ်ရန် တဖန်အားထုတ်ခြင်း	၁၀:၂၂-၃၀	၁၀:၂၂-၂၄ ၁၀:၂၅-၃၀	၁၀:၂၂-၃၀
၁၀:၃၁-၃၉	၁၀:၃၁-၃၉	၁၀:၃၁-၃၉	၁၀:၃၁-၃၂ ၁၀:၃၃ ၁၀:၃၄-၃၈ ၁၀:၃၉	၁၀:၃၁-၃၈
	ယော်ဒန်မြစ်တဘက်ရှိ ယုံကြည်သူများ၊			၁၀:၃၉ ယော်ဒန်မြစ် တဘက်ခြမ်းသို့ ယေရှုဆုတ်ခွာခြင်း
၁၀:၄၀-၄၂	၁၀:၄၀-၄၂	၁၀:၄၀-၄၂	၁၀:၄၀-၄၂	၁၀:၄၀-၄၂

ဖတ်ရှုရန်လမ်းညွှန်

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်သည်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

စာအုပ်သည် လေ့လာမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

စကားလုံးနှင့် စကားစုအလိုက် လေ့လာခြင်း

ကျမ်းချက် ၁၀:၁-၆ ငါအမှန်အကန်ဆိုသည်ကား သိုးခြံထဲသို့ တံခါးဖြင့် မဝင် အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးထားပြုဖြစ်၏။ သိုးထိန်းမှုကား တံခါးဖြင့် ဝင်တတ်၏။ ထိုသူအား တံခါးစောင့်လည်း ဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့် ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။ သိုးများကို ထုတ်သော အခါ သိုးတို့ ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။ မဆိုင်သောသူတို့၏ စကားသံကို မကျွမ်းသောကြောင့် မဆိုင်သောသူနောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။
ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင် ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြ။

၁၀:၁ ‘ငါအမှန်အကန်ဆိုသည်ကား’ ၁:၅၁ မှ မှတ်စုကိုရှု။

▣ ‘အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးထားပြုဖြစ်၏’ သိုးခြံထဲ၌ သိုးထိန်းကောင်းမဟုတ်သူများ ရှိကြောင်းကို သတိပြုပါ။ (မသံ ၇:၂၁-၂၃ နှင့် မသံ ၂၄:၃၀ မှ စပါးမျိုးနှင့် တောမျိုးဥပမာ) ဤနေရာ၌ ပြဿနာမှာ ဘုရားသခင်က ယေရှုခရစ်တော်အားဖြင့် အခမဲ့ကမ်းလှမ်းနေသည့်အရာကို အချို့က မိမိ၏ ကိုယ်ပိုင်ကြီးပမ်းမှုဖြင့် ရရှိရန် ကြိုးစားနေခြင်းဖြစ်သည်။ (ရောမ ၃:၉-၃၁ ၉:၃၀-၃၃, ၁၀:၂-၄, ဂလာတီ ၂:၁၆, ၅:၄) အခမ်းကြီး ၉ မှ ၅ ရှိရုံတို့ အကြောင်းမှာ ဥပမာကောင်းတစ်ခုဖြစ်သည်။

၁၀:၂ ‘သိုးထိန်းမှုကား တံခါးဖြင့် ဝင်တတ်၏’ ဤအခမ်းကြီး၌ တင်စားဘော်ပြမှု များစွာရော၍ တင်ပြသည်ကို ရှင်းလင်းစွာ မြင်ရသည်။ ယေရှုသည် သိုးခြံတံခါးဝ, ၃ ဖြစ်သလို သိုးထိန်းလည်း ဖြစ်တော်မူ၏ (၁၁, ၁၄)။ သို့သော်လည်း တင်စားဘော်ပြချက်ရောနှော တင်ပြမှုတွင် ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ဓမ္မသစ်၌ အများဆုံးပါဝင်သည့် ကျမ်းတော့မဟုတ်ပေ။

- ၁။ ယေရှုသည် အသက်မုန့်ဖြစ်၍ ထိုမုန့်ကို ပေးသောသူဖြစ်သည် (၆:၃၅, ၅၁)။
- ၂။ ယေရှုသည် သမ္မာတရားဖြစ်၍ သမ္မာတရားကို ဘော်ပြသူဖြစ်သည် (၈:၄၅, ၄၆ နှင့် ၁၄:၆)။
- ၃။ ယေရှုသည် လမ်းခရီးဖြစ်၍ ထိုလမ်းခရီးကို ညွှန်ပြသူဖြစ်သည် (၁၄:၆)။
- ၄။ ယေရှုသည် ယဇ်ပူဇော်ရာဖြစ်၍ ထိုယဇ်ပူဇော်သောသူဖြစ်သည်။ (ဟေဗြဲ ၁၀:၁၃)

“သိုးထိန်း” ဟူသော အမည်နာမမှာ ဘုရားသခင်နှင့် မေရှိယအတွက် ဓမ္မဟောင်း၌ အများဆုံးအသုံးပြုထားသည်။ (ဆာလံ ၂၃, ဆာလံ ၈၀: ၁, ဟေရုယ ၄၀:၁၀-၁၁၊ ၁ပေ ၅:၁-၄) ယေရမိ ၂၃, ယေဇကျေလ ၃၄ နှင့် ဟေရုယ ၅၆:၉-၁၂ တွင်မူ ယုဒခေါင်းဆောင်များအား မှားယွင်းသော သိုးထိန်းများဟု ခေါ်ဝေါ်ထားသည်။ သိုးထိန်းအသုံးအနှုံးသည် သင်းအုပ်အသုံးအနှုံးနှင့်လည်း ဆက်နွယ်မှုရှိသည်။ (ဇေဖက် ၄:၁၁, တီတု ၁:၅, ၇)

၁၀:၃ ‘သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏’ အသိအမှတ်ပြုခြင်းနှင့် နာခံခြင်းဟူသည် တော်စပ်မှုအတွက် အခြေခံကျသော အရာဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ‘နားထောင်ခြင်း’ (၄:၄၂, ၅:၂၄, ၂၅, ၂၈, ၂၉, ၈:၄၇, ၁၀:၁၆, ၂၇, ၁၈:၃၇) နှင့် ‘သိမြင်ခြင်း’ (၃:၃, ၁၂:၄၀, ၂၀:၈) တို့ကို ယေရှုအား ခရစ်တော်ဖြစ်ကြောင်း ယုံကြည်ကိုးစားခြင်း၌ အသုံးပြုလေ့ရှိသည်။

▣ ‘သူသည် မိမိသိုးတို့ကို နာမည်ဖြင့် ခေါ်၍’ ယေရှုက မိမိ၏အဖြစ်တော်ကို သိသလို၊ တဦးချင်းစီတိုင်းကိုလည်း သိတော်မူသည်။ (YHWH နည်းတူ၊ ၁၀:၂၉-၃၁)။ သိုးထိန်းများက မည်မျှကြီးမားသော သိုးအုပ်ကြီးဖြစ်စေကာမူ တယောက်ချင်းစီတိုင်းကို အမည်ချစ်စနိုးပေးတတ်ကြသည်။

ယေရှုက ယုဒတိုင်းနိုင်ငံတည်းဟူသော မှားယွင်းသော သိုးအုပ်များထဲမှ မိမိ၏ သိုးအမှန်တို့ကို ခေါ်ထုတ်ခြင်းမှာ သီဩလော်ဂျီဆိုင်ရာ ကိုင်လှုပ်မှုတစ်ခုဖြစ်တော့သည်။ ပဋိညာဉ်တရားအောက်မှ လူတိုင်းသည် ဘုရားသခင်၏ လူမှန်မဟုတ်တတ်ကြပေ။ ဤသည်မှာ ပဋိညာဉ်တရားသစ်က တရားဟောင်းမှ လူတို့အား အရှက်ရစေမည့် အခြေခံကျသော အရာပေတည်း။ မျိုးရိုးနှင့်မဆိုင်၊ ယုံကြည်ခြင်းဖြင့်သာ တည်၏။ ဆုံးဖြတ်ချက်တစ်ခုကသာ အနာဂါတ်အတွက် အကျိုးသက်ရောက်စေသည်။ ယုံကြည်ခြင်းဟူသည် လူမျိုးနှင့်မဆိုင်၊ တဦးချင်းနှင့် ဆိုင်သော အရာပေတည်း။

ယေရှုအား ယုဒခေါင်းဆောင်ပိုင်း၏ ငြင်းပယ်ဆန့်ကျင်မှုသည် ဘုရားသခင်၏ ဘက်တော်သားမဟုတ်ကြောင်း ထင်ရှားသတည်း။ (၂:၂၆) ‘ပြင်သို့ ထုတ်ဆောင်တတ်၏’ ကယ်တင်ခြင်း အပိုင်းတစ်ခုတည်းကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ နေ့စဉ်အသက်တာ၌ ဦးဆောင်လမ်းပြ နေခြင်းလည်းမည်၏ (၂:၄ နှင့် ၃:၉)။

၁၀:၄ ဤနေရာ၌ သိုးအုပ်စု အသီးသီးကို ညပိုင်း၌ သိုးခြံတခုတည်းတွင် အိပ်တန်းဝင်ရန်သိမ်းသည့်လုပ်ထုံးလုပ်နည်းကို ရည်ညွှန်းပြခြင်းဖြစ်ပါသည်။ နံနက်မိုးသောက်သောအခါ သိုးထိန်းက မိမိ၏သိုးများကိုသာ အမည်နှင့်တကွခေါ်ထုတ်လေသည်။

၁၀:၅ အသင်းတော်၌ မှားယွင်းသောသိုးထိန်းများ အစဉ်ရောယှက်ပတ်သက်နေမှုကို နားလည်စေသည် (၁တိ၄:၁-၃, ၂တိ၄:၃-၄, ၁ယော၄:၅-၆, ၂ပေ၂)။

၁၀:၆ ‘ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်’ သာမန်ပုံ ဥပမာတခု (parabolē) ကိုပြန်ဆိုသုံးနှုန်းခြင်းသက်သက်မဟုတ်သော်လည်း အလားတူအရင်းအမြစ် (Paroimian) မှ ဆင်းသက်လာသည့်ဝေါဟာရဖြစ်သည်။ ဤပုံစံမျိုးကို ဤနေရာနှင့် ၁၆:၂၅, ၂၉, ၂ပေ၂:၂၂ တို့တွင်သာတွေ့ရသည်။ သီးသန့်ပုံစံတခုဖြစ်သော်လည်း အများဆုံးသုံးနှုန်းသည့် ပုံဥပမာ (အခြားခရစ်ဝင်ကျမ်းဂကျမ်း၌ အသုံးပြုမှု) နှင့် အဓိပ္ပါယ်တူညီဟန်ရှိသည်။ ဤ ‘ဥပမာ’ အသုံးအနှုန်းတို့ကို သာမန်အားဖြင့် ဝိညာဉ်ရေးရာနှင့်ယှဉ်တွဲဘော်ပြသော ဓလေ့ထုံးတမ်း၊ လုပ်ထုံးတို့ကို ဘော်ပြသည့်အခါတိုင်း၌ နားလည်နိုင်ရန် အထောက်အကူအဖြစ် အများဆုံးအသုံးပြုသည်။ မည်သို့ပင်ဖြစ်စေ ဝိညာဉ်ရေးရာ မှုဝါးသူတို့အတို့အလိုငှါ ကွယ်ဝှက်ဟန်ရှိနေသော သမ္မာတရားကို ဖွင့်ပြရန်ရည်ရွယ်ပါသည် (၁၆:၂၉, မာကုဒ:၁၁-၁၂)။

▣ ‘အနက်အဓိပ္ပါယ်ကို နားမလည်ကြ’ အကယ်၍ ဤအခန်းကြီး၁၀ကို အခန်းကြီး၉မှ အချိန်ကာလနှင့် ဆက်စပ်ပါမူ ထိုသူတို့သည် ဖါရိရှဲများပင်ဖြစ်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို မြင်သည်ဟုဆို၏ (၉:၄၁)။ သို့သော် ယခုမမြင် (၁၀:၂၀)။ ဘာသာတရားဟူသည် တံတားမဟုတ်၊ အဆီးအတားဖြစ်၏။

ကျမ်းချက်၁၀:၇-၁၀ ထို့ကြောင့်တဖန်ယေရှုက ငါအမှန်အကန်ဆိုသည်ကား ငါသည်သိုးဝင်သောတံခါးဝဖြစ်၏။ ငါ့ရှေ့၌ ပေါ်လာသောသူ ရှိသမျှတို့သည် သူ့ခိုးထားပြုဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။ ငါသည် တံခါးဝ ဖြစ်၏။ ငါဖြင့် ဝင်ထွက်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်ထွက်ဝင်၍ ကျက်စားရာကိုတွေ့ရလိမ့်မည်။ သူ့ခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား သို့တို့သည် အသက်လွတ်ရုံမျှမက အထူး သဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။

၁၀:၇ ‘ငါသည်သိုးဝင်သောတံခါးဝဖြစ်၏’ ရှင်ယောဟန်၏ “ငါသည်” ဘော်ပြချက် ခုနစ်ချက်အနက် တချက်ဖြစ်သည်။ ဤတင်စားမှုက ယေရှုသည် တဦးတယောက်သောလမ်းခရီးအမှန် ဖြစ်ကြောင်း သမ္မာတရားကို မီးမောင်းထိုးပြထားသည်။ (၈, ၁၀, ၁၄:၆) ဧဝံဂေလိတရားကို နှုတ်ပယ်သူတို့အတွက် အရှက်ရစေသည့်အချက်ဖြစ်သည်။ သမ္မာကျမ်းစာဟူသည် ဘုရားသခင်၏ မိမိကိုယ်ကိုထင်ရှားဘော်ပြခြင်းအရာ ဖြစ်သည်မှန်လျှင် ဘုရားသခင်နှင့်မှန်ကန်ဘို့ရန် တခုတည်းသောလမ်းခရီးမှာ ခရစ်တော်ကိုယုံကြည်ခြင်းသာတည်း။ (တမန်တော်၄:၁၂, ၁တိ၂:၅) ၈:၁၂ မှ မှတ်စုကိုရှု။

၁၀:၈ ‘ငါ့ရှေ့၌ပေါ်လာသောသူရှိသမျှတို့သည် သူ့ခိုးထားပြုဖြစ်ကြ၏’ အခန်းကြီး၉ နှင့် အခန်းကြီး၁၀ ရှိ အင်္ဂါနိပွဲ (၁၀:၂၂) ကျမ်းအဆက်အစပ်များအရ ဖြစ်နိုင်ခြေရှိသည်မှာ ဆိတ်ငြိမ်သောခေတ်ကာလအတွင်း မကြာဘီးနှင့် အဆက်အနွယ်များ၏ မေရှိယဆိုင်ရာ ဟန်ဆောင်မှုများကို ရည်ညွှန်းဟန်ရှိသည်။ သို့ဖြစ်သည့်တိုင် ဓမ္မဟောင်းကျမ်းဘော်ပြရာ မှားယွင်းသောသိုးထိန်းများနှင့် ဆက်နွယ်မှုလည်း ရှိနိုင်ကောင်းသည်။ (ဟေရှုယ၅၆:၉-၁၂, ယေရမိ၂၃)

တင်စားသုံးနှုန်းချက်များနှင့် မသဲကွဲလှသည့်ရှေ့ယခင်ဖြစ်ရပ်များအတွက် အစောပိုင်းကျမ်းတတ်များကသာ၍ ရှင်းလင်းခြင်းရှိရန်၊ သို့မဟုတ် အနက်ကိုရှင်းပြရန် အားထုတ်သည့် အနေဖြင့် ကျမ်းချက်ကို ချဲ့ထားခြင်းမျိုးလည်းရှိသည်။ ကျမ်းတစောင်ဖြစ်သည့် (MSD) က “ရှိသမျှ” ဟူသော အသုံးအနှုန်းကိုချန်လှပ်ထားပြီး အစောပိုင်းကျမ်းဂန်များ (P⁴⁵, P⁷⁵, à*) တို့ကမူ “ငါ့ရှေ့၌” ဟူသော စကားစုကို ချန်လှပ်ထားသည်ကိုတွေ့ရသည်။

၁၀:၉ “ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်” Third Class Conditional Sentence နှင့် Future Passive Verb

တို့တွဲသုံးထားသည်။ ယေရှုခရစ်သည် ဘုရားသခင်ထံတော်သို့ တခုတည်းသောလမ်းခရီးဖြစ်သည်။ (၁၄:၆) “ကင်းလွတ်လျက်” ဟူသော ကြိယာသည် ဓမ္မဟောင်းမှ ခန္ဓာပိုင်းလွတ်မြောက်ခြင်း (သိုးများ၏လုံခြုံမှု) အဓိပ္ပါယ်သက်ရောက်မှုနှင့် ဆက်နွယ်ဟန်ရှိသည်။ သို့သော်လည်း ယောဟန် ရွေးချယ်သုံးနှုန်းလေ့ရှိသည့် စကားလုံးများ၌ အဓိပ္ပါယ်နှစ်မျိုးထပ်၍ ဆိုလိုလေ့ရှိသည်အတိုင်း ဝိညာဉ်ရေးရာကယ်တင်ခြင်းသည်လည်း ဤကျမ်းချက်၌ အကြီးဝင်ပါသည်။ (၄၂)

၁၀:၁၀ “သူခိုး” မှားယွင်းသောသိုးထိန်းတို့၏ ဟန်ဆောင်ဖုံးကွယ်သည့်အလေ့အထကို ဘော်ပြသည်။ မာရ်နတ်၏ ရည်ရွယ်ချက်လည်း ထင်ဟပ်လျက်ရှိသည်။ အငှါးအလုပ်သမားများ၏ နမောနမဲ့နိုင်သော အပြုအမူကိုလည်း ၁၂-၁၃ တွင် တွေ့ရသည်။

▣ “ဖျက်ဆီးခြင်း” နောက်ဆက်တွဲ “အထူးဆွေးနွေးချက်” ကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ဖျက်ဆီးခြင်း” (APOLLUMI)

ဤအသုံးအနှုံးသည် ဘာသာဗေဒဆိုင်ရာ ကျယ်ပျံ့မှုရှိ၍ သီဩလော်ဂျီဆိုင်ရာ ခံယူချက်များဖြစ်သော ထာဝရစီရင်ခြင်းနှင့် အစပျောက်ဖျက်ဆီးခြင်းတို့နှင့် ဆက်နွယ်ပြီး ကြီးစွာသောရှုထောင့်ထူးမှုဖြစ်စေသည်။ အခြေခံကျသောစာပေအနက် အဓိပ္ပါယ်အားဖြင့် apo “အပေါင်း” ollumi “ဖျက်ဆီးခြင်း” ဖြစ်၍ ဖျက်ဆီးခြင်းဟုနားလည်ရသည်။

ဤအသုံးအနှုံးမှ တင်စားဘော်ပြချက်များမက ပြဿနာဖြစ်လာသည်။ Louw နှင့် Nida ၏ *Greek English Lexicon of the New Testament , Based on Semantic Domains , Vol 2. p.30* ၌ရှင်းလင်းစွာ မြင်နိုင်သည်။ ဤဝေါဟာရ၌ အနက်အဓိပ္ပါယ်အချို့တွေ့ရသည်။

- ၁။ ဖျက်ဆီးခြင်း၊(ဥပမာ မသံ၁၀:၂၈, လုကာ၅:၃၇, ယော၁၀:၁၀, ၁၇:၁၂, တမန်တော်၅:၃၇, ရောမ၉:၂၂, Vol.1, P.232 မှ)
- ၂။ ရရှိမည့်အကျိုးဆုံးရှုံးခြင်း (ဥပမာ မသံ၁၀:၄၂, Vol.1, P.566)
- ၃။ ပျောက်ဆုံးခြင်း (ဥပမာ လုကာ၁၅:၈, Vol.1, P.566)
- ၄။ နေရာမှားခြင်း၊ (ဥပမာ လုကာ၁၅:၄, Vol.1, P.330)
- ၅။ အသက်ဆုံးရှုံးခြင်း၊ (ဥပမာ မသံ၁၀:၃၉, Vol.1, P.266)

Gerhard Kittel ၏ *Theological Dictionary of the New Testament, Vol.1, P.394* ၌ ခြားနားသည့်အသုံးအနှုံး လေးချက်ကို အသေးစိတ်၍ ဘော်ပြသည်။

- ၁။ ဖျက်ဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း (ဥပမာ မသံ၂:၁၃, ၂၇:၂၀, မာကု၃:၆, ၉:၂၂, လုကာ၆:၉, ၁ကော၁:၁၉)
- ၂။ ပျောက်ဆုံးခြင်း၊ သို့မဟုတ် ပျောက်ဆုံးသည်ဟုခံစားရခြင်း (ဥပမာ မာကု၉:၄၁, လုကာ၅:၄,၈)
- ၃။ ဖျက်ဆီးခြင်း (ဥပမာ မသံ၂၆:၅၂, မာကု၄:၃၈, လုကာ၁၁:၅၁, ၁၃:၃,၅,၃၃, ၁၅:၁၇, ယော၆:၁၂,၂၇, ၁ကော၁၀:၉-၁၀)
- ၄။ ဆုံးရှုံးမည့်အရာ (ဥပမာ မသံ၅:၂၉-၃၀, မာကု၂:၂၂, လုကာ၁၅:၄,၆,၂၄,၃၂, ၂၁:၁၈, တမန်၂၇:၃၄)

Kittel က ဆက်လက်တင်ပြရာ၌ “ယေဘုယျအားဖြင့် #၂ နှင့် #၄ သည် အခြားခရစ်ဝင်သုံးကျမ်း၌ ဘော်ပြသည်အတိုင်း ဤလောကနှင့်စပ်ဆိုင်ပြီး #၁ နှင့် #၃ မှာမူ ရှင်ပေါလုနှင့် ရှင်ယောဟန်ဘော်ပြသည်အတိုင်း တမလွန်နှင့် စပ်ဆိုင်သောအရာဟုဆိုနိုင်သည်။ (P.394)

ရှုထောင့်ထူးမှုများက ရှိနေဆဲပင်ဖြစ်ပါသည်။ ဝေါဟာရမှာ အနက်အဓိပ္ပါယ်ကျယ်ပျံ့သည်အလျောက် ဓမ္မသစ်ကျမ်းရေးသူအသီးသီးကလည်း နည်းလမ်းအဖုံဖုံဖြင့် အသုံးပြုထားသည်။

Robert. B. Girdlestone ၏ *Synonyms of the Old Testament PP.295-277* ၌ဘော်ပြသည်မှာ “ဘုရားသခင်နှင့်ထာဝရကာလခွဲ ခွာခြင်းအတွက် စောင့်ဆိုင်းနေသည့်ဆိုးယုတ်သောသူများနှင့် ခရစ်တော်ကိုသိမှတ်ယုံကြည်၍ ခရစ်တော်၌ ထာဝရအသက်ရသောသူ များရှိလေရာ ပထမအုပ်စုသည် ဖျက်ဆီးခြင်း သို့ရောက်စဉ် ဒုတိယအုပ်စုမှာ ကယ်တင်ခြင်းသို့ရောက်သည်”

ဤအသုံးအနှုံးသည် “အစပျောက်ဖျက်ဆီးခြင်း” အတွက် သင်္ကေတဟု မယူဆပါ။ (E. Fudge, *The Fire that Consumes*) ထာဝရဟူသောအသုံးအနှုံးကို မသံ၂၅:၄၆ တွင် ထာဝရဖျက်ဆီးခြင်းနှင့် ထာဝရအသက်ရှင်ခြင်းနှစ်ချက်လုံး၌ အသုံးပြုထားပါသည်။ တဘက်ကို လျစ်လျူရှုသော် နှစ်ဘက်လုံးလျစ်လျူရှုရာကျပါသည်။

▣ ‘ငါမူကား သိုးတို့သည် အသက်လွတ်ရုံမျှမက၊ အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းငှါလာသတည်း’ ဤစကားစုကို မကြာခဏဆိုသလိုပင် ဥစ္စာပစ္စည်းအတွက် ဂတိတော်အဖြစ် ကိုးကားတတ်ကြသည်။ သို့သော် ဤကျမ်းချက်သည် ယေရှုခရစ်ကို ကိုယ်တိုင်ကိုယ်ကျ သိမြင်ရုံမက ဝိညာဉ်ဆုကျေးဇူးများရရှိခြင်းနှင့် ဆက်နွယ်မှုရှိရာ လောကအရာကိုရည်ညွှန်းခြင်းမဟုတ်ပါ။ (၄:၁၄)

၇:၃၈တို့နှင့် ယှဉ်တွဲမှုရှိသည်။) လောကအသက်ရှင်စဉ် များစွာကြွယ်ဝပိုင်ဆိုင်မှု မရှိတတ်သော်လည်း မှန်သောအသက်ကိုမူ သိရှိမှုမက ပိုင်ဆိုင်ခွင့်ရကြပါသည်။

“ဘုရားသခင်၏နိုင်ငံတော်” ကို သခင်ယေရှုအထူးပြုကြောင်း ကျန်ခရစ်ဝင်ကျမ်းများကဘော်ပြသကဲ့သို့ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကမူ “ထာဝရအသက်” အပေါ် သခင်ယေရှု၏ အထူးပြုမှုကို ဘော်ပြထားသည်။ ထိုအသက်ကို မည်သူမဆို ရယူနိုင်သလို နိုင်ငံတော်သည် အစပြုခဲ့ပြီးဖြစ်သည်။

ကျမ်းချက် ၁၀:၁၁-၁၈ ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလို၌မိမိအသက်ကို စွန့်တတ်၏။ သိုးများကို ပိုင်သောသိုးထိန်းမဟုတ်။ သူ့ဌားဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင် သိုးတို့ကို ပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ သူ့ဌားသည် သူ့ဌားဖြစ်၍ သိုးတို့၏ အကျိုးကိုမမှတ်သောကြောင့် ထွက်ပြေးတတ်၏။ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ မမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါသည်လည်း မမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလို၌စွန့်၏။ ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရသည်။ သူတို့သည်လည်း ငါ့စကားသံကိုနားထောင်သဖြင့် သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။ ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်ယူဦးမည်ဖြစ်သောကြောင့် ငါ့မမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါ့စွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ့ရှိ၏။ ထိုအခွင့်ကိုမမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။

၁၀:၁၁,၁၄ ‘ငါသည်ကောင်းသောသိုးထိန်းဖြစ်၏’ ဓမ္မဟောင်းမှ မေရှိယ (ယေဇကျေလ၃၄:၂၃, ဇာခရိ၁၁, ၁ပေ၅:၄) နှင့် ထာဝရဘုရား (ဆာလံ၂၃:၁, ၂၈:၉, ၇၇:၂၀, ၇၈:၅၂, ၈၀:၁, ၉၅:၇, ၁၀၀:၃, ဟေရှာယ၄၀:၁၁, ယေရမိ၂၃:၁, ၃၁:၁၀, ယေဇကျေလ၃၄:၁၁-၁၆) ၏ နာမတော်တခုဖြစ်သည်။

ဂရိဘာသာစကား၌ ဤ “ကောင်းသော” ကို နှစ်မျိုးအနက်ဖွင့်ဆိုနိုင်သည်။ (၁) agathos ကို အချက်၊ အရာ၊ ကိစ္စ တို့၌ အသုံးပြု၍ (၂) Kalos ကို Septuagint ၌ ဆိုးယုတ်သောအရာနှင့် ဆန့်ကျင်ဘက် ကောင်းသောအရာအတွက် ရည်ညွှန်းထားသည်။ ဓမ္မသစ်ကျမ်း၌ ၎င်း၏အဓိပ္ပါယ်ကို ‘လှပခြင်း’ ‘မြင့်မြတ်ခြင်း’ ‘ကိုယ်ကျင့်တရား’ နှင့် ‘ထိုက်တန်ခြင်း’ ဟူ၍ နားလည်ရသည်။ ဤဝေါဟာရနှစ်မျိုးလုံးကို လူကား၁၅ တွင် အတူတကွတွေ့ရသည်။ (၈:၁၂ မှ မှတ်စုကိုရှု။)

၁၀:၁၁ - ‘ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလို၌ မိမိအသက်ကိုစွန့်တတ်၏’ ခရစ်တော်၏အစားထိုးရွေးနှုတ်ခြင်းကိုရည်ညွှန်းသည်။ (၁၁,၁၅,၁၇,၁၈) အပြစ်နှင့်ပြည့်ဝသော လူသားမျိုးနွယ်အတွက် မိမိအသက်ကို ကိုယ်တော်ကလိုလိုလားလား စွန့်တော်မူသည်။ (ဟေရှာယ၅၂:၁၃-၅၃:၁၂, မာက၁၀:၄၅, ၂ကော၅:၂၁) မှန်သောအသက်တာ၊ ကြွယ်ဝသောအသက်တာဟူသည် ကိုယ်တော်၏ အသေခံခြင်းအားဖြင့်သာ စီးဆင်းလာသောအရာဖြစ်သည်။

Bruce M. Metzger ၏ ‘A Textual Commentary on the Greek New Testament’ ၌ ဤကျမ်းပိုဒ်နှင့်စပ်ဆိုင်၍ “ယောဟန်၏ရေးသားဟန်အသွင် (၁၀:၁၅,၁၇, ၁၃:၃၇,၃၈, ၁၅:၁၃, ၁ယော၃:၁၆) နှင့် အချို့သက်သေများ (P⁴⁵, ð*, D) တို့မှ ဘော် ပြချက် “အသက်ကိုအပ်ထားသည်” Laydown အစား “အသက်ကိုစွန့်သည်” give ဟူသောအသုံးအနှုံးကို အစားထိုးထားသည်ကို အခြားခရစ်ဝင်ကျမ်းတို့၌အသုံးပြုသည်။ (မသံ၂၀:၂၈, မာက၁၀:၄၅) ဟုဘော်ပြထားသည်။ (P.230)

၁၀:၁၄ “ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏” ဤစကားလုံး ‘သိခြင်း’ သည် ဟေဗြဲအနက်အဓိပ္ပါယ်ဖြစ်သည်။ (အထူးဆွေးနွေးချက် ၁:၁၀ကိုရှု။) သားတော်သည် မမည်းတော်ကိုသိသကဲ့သို့ မမည်းတော်ကလည်း သားတော်ကို သိတော်မူသည်အတိုင်း ယေရှုကလည်း မိမိကိုယုံကြည်သောသူတို့အား သိတော်မူ၍ ထိုယုံကြည်သူများကလည်း ကိုယ်တော်အားသိကြသည်။ ၎င်းတို့မြင်ခဲ့ပြီး၍ ကြားခဲ့ပြီး (၁၄) သည်အတိုင်းတုန့်ပြန်ခဲ့ကြခြင်းဖြစ်သည်။ (၁:၁၂, ၃:၁၆) ခရစ်ယာန်ယုံကြည်မှုသည် တဦးချင်းတော်စပ်မှုဖြစ်သည်။ (၁၇:၂၀-၂၆)

၁၀:၁၅ “ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော်ကိုသိသကဲ့သို့။” ရှင်ယောဟန်ခရစ်ဝင်၌ နောက်တဖန် ဘော်ပြချက်ဖြစ်သည်။ ယေရှု၏လုပ်ဆောင်တော်မူချက်နှင့် ဘော်ပြချက်များအားဖြင့် ခမည်းတော်နှင့် မည်ရွှေမည်မျှ အတိုင်းအတာထိ အကျွမ်းဝင်သော တော်စပ်မှုဖြစ်ကြောင်းဘော်ပြသည်။ အခဏ်းငယ်၁၄-၁၅ မှ ခမည်းတော်နှင့်သားတော်အကြား ရင်းနှီးကျွမ်းဝင်မှုနှင့် သားတော်နှင့်ယုံကြည်သူတို့အကြားရင်းနှီးကျွမ်းဝင်ပုံကို နှိုင်းယှဉ်ဘော်ပြချက်မှာ အလွန်အံ့ဩဘွယ်ပင်ဖြစ်တော့သည်။ ယောဟန်က ဤ အကျွမ်းဝင်သောမိတ်သဟာယကို “သိခြင်း” ဖြင့် ဘော်ပြရာ၌ ဟေဗြဲအနက်ဖြင့်ဘော်ပြသည်မှာ သာမန်အပေါ်ယံ သိခြင်းမျှသာ မဟုတ်ကြောင်းကို အထူးပြုထားသည်။ ယေရှုကခမည်းတော်ကို သိ၍ ယေရှုကိုသိသောသူတို့ကလည်း ခမည်းတော်ကိုသိရသော အခွင့် ရှိလေသည်။

၁၀:၁၆ “ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏” ဟေရှုယ၅၆:၆-၈ လိုတဖန်ရည်ညွှန်းချက်ဖြစ်သည်။ ဤကျမ်းချက်၏ဆိုလိုရင်းမှာ (၁) ရှမာရိလူများ (၄:၁-၄၂) သို့မဟုတ် (၂) တပါးအမျိုးသား အသင်းတော် (၄:၄၃-၅၄) ကို ရည်ညွှန်း ဟန်ရှိသည်။ ခရစ်တော်ကိုယုံကြည်သောသူ အားလုံး၏တလုံးတဝတည်းဖြစ်ခြင်းကို ဘော်ပြသည်။ ယုဒလူမျိုးနှင့်တပါး အမျိုးသားတို့ ကို ပဋိညာဉ်တရားသစ်ကသာ တလုံးတဝတည်းဖြစ်စေသည် (ဧဖက်၂:၁၁-၃:၁၃, ၁ကော၁၂:၁၃, ဂလာတီ၃:၂၈, ကောလောသဲ၃:၁၁)။ ကမ္ဘာဦး၃:၁၅ နှင့် ယော၃:၁၆ ကိုပေါင်းစည်းစေခြင်းသာတည်း။

▣ ‘သိုးခြံတခု၊ သိုးထိန်းတပါးတည်းရှိရလိမ့်မည်’ ဤအနေအထားသည် ဘုရားသခင်အစဉ် ရည်ရွယ်သောပန်းတိုင်ဖြစ်သည် (ကမ္ဘာဦး၃:၁၅, ၁၂:၃, ထွက်မြောက်ရာ၁၉:၅-၆) ဤပေါင်းစည်းခြင်းနှင့် စပ်ဆိုင်သည့်သီဩလော်ဂျီအသွင်ကို ဧဖက်၂:၁၁-၃:၁၃ နှင့် ၄:၁-၆ ၌ ဆွေးနွေးတင်ပြထားသည်။

၁၀:၁၇ “ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏” သားတော်အား မိမိအသက်ကို အပ်ပေးရန်မည်သူကမျှ အတင်းအကျပ်မစေခိုင်း သလို ခမည်းတော်အားလည်း သားတော်ကိုစွန့်ရန် မည်သူကမျှ အတင်းအကျပ်တိုက်တွန်းခြင်းမျိုးမဟုတ်ပေ။ ဤအချက်၌ ဘုရားသ ခင်က လူတို့အား ၎င်းတို့၏နာခံမှုကြောင့် လူဖြစ်သောယေရှုအား ဆုလာဘ်အဖြစ်ပေးခြင်းမျိုးမခံယူအပ်ပါ။ (ဤခံယူချက်ကို မွေးစား ခြင်းဟုခေါ်သည်။ ခက်ဆစ်အခြေကိုရှု။)

▣ ‘ငါသည်ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်ယူဦးမည်ဖြစ်သောကြောင့်’ ရှင်ပြန်ထမြောက်ခြင်းကို နားလည်စေသည်။ သာမန်အားဖြင့် ဓမ္မသစ်ကျမ်း၌ ခမည်းတော်ဘုရားက ကိုယ်တော်၏ယဇ်ကို လက်ခံသည့်အနေဖြင့် သားတော်ကိုထမြောက်စေသည်။ (၁၈၈) ဟု နားလည်ရသော်လည်း ဤနေရာ၌မူ ယေရှုကိုယ်တော်တိုင်၏ တန်ခိုးတော်အားဖြင့် ထမြောက်ကြောင်းဘော်ပြသည်။

ဤစကားစုသည် ဓမ္မသစ်ကျမ်းမှ ဆက်စပ်ဘော်ပြချက်ဖြစ်သော ရွေးနှုတ်ကယ်တင်ခြင်းအမှု၌ သုံးပါးတဆူဘုရား၏ ကဏ္ဍ အသီးသီးအားဖြင့် ပါဝင်လုပ်ဆောင်မှုကို ဘော်ပြရန် အကောင်းဆုံးအခွင့်အလမ်းဖြစ်သည်။

- ၁။ ခမည်းတော်ဘုရားက ယေရှုကိုထမြောက်ခြင်း၊ (တမန်တော်၂:၂၄, ၃:၁၅, ၄:၁၀, ၅:၃၀, ၁၀:၄၀, ၁၃:၃၀, ၃၄:၃၇, ၁၇: ၃၁, ရောမ၆:၄, ၁၀:၉, ၁ကော၆:၁၄, ၂ကော၄:၁၄, ဂလာတီ၁:၁, ဧဖက်၁:၂၀, ကောလောသဲ၂:၁၂, ၁သက်၁:၁၀)
- ၂။ သားတော်ဘုရားက မိမိကိုယ်ကိုထမြောက်စေခြင်း၊ (ယော၂:၁၉-၂၂, ၁၀:၁၇-၁၈)
- ၃။ ဝိညာဉ်တော်ဘုရားက ယေရှုကိုထမြောက်စေခြင်း၊ (ရောမ၈:၁၁)

၁၀:၁၈ “အခွင့်သည်ငါ၌ရှိ၏” အလားတူအသုံးအနှုံးကို ၁:၁၂ တွင်တွေ့ရသည်။ အခွင့်၊ တရားဝင်၊ သို့မဟုတ် တန်ခိုးဟု အနက်ဖွင့် နိုင်သည်။ ယေရှု၏တန်ခိုးတော်နှင့် အခွင့်အာဏာကို ဘော်ပြချက်ဖြစ်သည်။

ကျမ်းချက်၁၀:၁၉-၂၁ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။ လူများတို့က သူသည်နတ်ဆိုးစွဲ ၍အရူးဖြစ်၏။ သူ့စကားကို အဘယ့်ကြောင့် နားထောင်သနည်းဟု ဆိုကြ၏။ အချို့တို့ကသူ့စကားသည် နတ်ဆိုးစွဲသောသူ ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်း၌ တတ်နိုင်သလောဟု ဆိုကြ၏။ □

၁၀:၁၉ သခင်ယေရှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်ကွဲပြားမှုကို ၆:၅၂, ၇:၁၂, ၂၅, ၄၃, ၉:၁၆, ၁၀:၁၉-၂၁, ၁၁:၃၆-၃၇ တို့၌ အဆက်မပြတ်တွေ့ရသည်။ သတင်းကောင်းကို အချို့က လက်ခံရရှိ၍ အချို့ကငြင်းပယ်သော ဆန်းကြယ်သောအချက်သည် ကြိုတင်ခွဲ ခန့်မှတ်သားခြင်းနှင့် လူ၏လွတ်လပ်စွာ ရွေးချယ်မှုအကြား လွန်ဆွဲမှုပင်ဖြစ်တော့သည်။

၁၀:၂၀ “သူသည်နတ်ဆိုးစွဲ၍ အရူးဖြစ်၏” ယေရှုနှင့်စပ်ဆိုင်၍ ရှုထောင့်နှစ်မျိုးရှိရာ ဆန်ကျင်ရပ်တည်သူအများစု၏ စွဲချက်ဖြစ်သည်။

၁။ ဤနေရာ၌ ၇:၂၀၌ ကဲ့သို့ပင် ကိုယ်တော်အား ဆိုခဲ့ဖူးသည်အတိုင်း စိတ်မကျန်းမာသောသူအဖြစ်ဆိုကြသည်။

၂။ သခင်ယေရှု၏အခွင့်တန်ခိုးအာဏာ အရင်းအမြစ်ကိုဤစွဲချက်ဖြင့်ပင် ဖါရိရှဲတို့အသုံးပြုထားသည်။ (၈:၄၈,၅၂)

၁၀:၂၁ ဤအခင်းငယ်၌ မေးခွန်းပုံစံနှစ်မျိုးထွက်နေဟန်ရှိသည်။

၁။ ၂၁က၌ ouk ကိုသုံးထားရာ ‘ဟုတ်မှန်သည်’ ဟူသော အဖြေကိုဦးတည်မျှော်လင့်သောမေးခွန်းဖြစ်သည်။

၂။ ၂၁ခ၌ mē ကိုသုံးထားရာ ‘ငြင်းဆန်’ သည့် အဖြေကိုဦးတည် မျှော်လင့်သော မေးခွန်းဖြစ်သည်။

James Hewett ၏ ‘New Testament Greek’ P.171 ကိုကြည့်ပါ။ မည်သို့ပင်ဆိုစေကာမူ ဤကျမ်းပိုဒ်သည် Koine Greek မှ စည်းမျဉ်းအရ ခက်ခဲမှုရှိသည်။ သို့ဖြစ်ရာ သဒ္ဒါဖွဲ့စည်းပုံအရမဟုတ်ဘဲ ကျမ်းအဆက်အစပ်တည်းသာ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။

ဆိုခဲ့ပြီးသည်အတိုင်း မျက်စိကန်းသူကိုမြင်ပြန်စေခြင်းသည် မေရှိယ၏လက္ခဏာသက်သေတရဖြစ်သည်။ (ထွက်မြောက်ရာ ၄:၁၁, ဆာလံ၁၄၆:၈, ဟေရှုယ ၂၉:၁၈, ၃၅:၅, ၄၂:၇) အခင်းကြီး ၉ ၌ ဘော်ပြချက်ကဲ့သို့ပင် ဣသရေလ၏ မျက်စိကန်းခြင်း (ဟေရှုယ ၄၂:၁၉) ၏ အနက်အဓိပ္ပာယ်ပင်ဖြစ်သည်။

ကျမ်းချက်၁၀:၂၂-၃၀ ဆောင်းကာလဖြစ်၍၊ အင်္ဂါနိပွဲကို ယေရှုလင်မြို့၌ခံကြသောအခါ ယေရှုသည်ဗိမာန်တော်နားမှာ ရှောလမုန်ကနားပြင်၌ စကြာသွားတော်မူစဉ်တွင်၊ ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည်အလင်းပြောပါဟုဆိုကြ၏။ ယေရှုကလည်း ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏ အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။ သို့သော်လည်း သင်တို့သည်မယုံကြ။ အဘယ့်ကြောင့်မယုံကြသနည်းဟူမူကား သင်တို့သည် ငါ့သိုးတို့အဝင်မဟုတ် အထက်ကငါပြောသည်အတိုင်း ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်ဆီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနှုတ်မယူနိုင်ရာ။ ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်ဟုမိန့်တော်မူ၏။

၁၀:၂၂ “အင်္ဂါနိပွဲ” Josephus က ဤပွဲကို “မီးထွန်းခြင်းပွဲ” ဟုခေါ်သည်။ ယနေ့ခေတ်၌ ဟန္တုကပွဲဟုသိကြသည်။ ရှစ်ရက်တိုင်ကျင်းပရသောပွဲဖြစ်၍ ဒီဇင်ဘာလလယ်ခန့်တွင် ကျရောက်သည်။ ဤပွဲတော်ကို ၁၆၄ BC ၌ Judas Maccabeus ၏ စစ်အောင်နိုင်ခြင်းအပြီး ဗိမာန်တော်ဆက်ကပ်ခြင်းကို စတင်ကျင်းပလုပ်ဆောင်သည်။ ထိုမတိုင်မီ ၁၆၈ BC ၌ Antichus IV Epiphanes က ယုဒ လူမျိုးများအား ဂရိ(ဟေလသ) ကိုးကွယ်မှုလုပ်ထုံးသို့ အတင်းအဓမ္မသွတ်သွင်းရန် ကြိုးစားခဲ့သည်။ (ဒံယေလ ၈:၉-၁၄) ယေရှုလင်ဗိမာန်တော်ကိုလည်း နတ်ကွန်းအဖြစ်သို့အသုံးပြုရန် Zeus နတ်ဘုရားပလ္လင်ကိုပင် သန့်ရှင်းရာဌာန၌ တည်ဆောက်သည်။ ယဇ်ပုရော ဟိတ်မင်း Modin ၏သားများအနက်မှ တဦးဖြစ်သူ Judas Maccabeus က ဤရှုရိကိုးကွယ်မှုများကိုဖယ်ရှား၍ ဗိမာန်တော်ကိုပြန် လည်သန့်စင်ကာ ပြန်လည်ဆက်ကပ်ခြင်းအမှုကို ပြုခြင်းဖြစ်သည်။ (1Macc 4;36-59, 11Macc 1;18)

သခင်ယေရှုအနေဖြင့် ယုဒခေါင်းဆောင်များ၊ ယေရှုလင်မြို့သားများနှင့် ဘုရားဖူးလာလူအုပ်ကြီးအား မိမိကိုယ်ကိုဘော်ပြရာ၌ ကိုယ်တော်အသုံးပြုသော ၎င်းတို့၏တင်စားမှုတို့အတွက် အချိန်အခါသင့် အဖြစ် ယောဟန်က ဤပွဲတော်များကို အသုံးပြုဘော်ပြခြင်းဖြစ်သည်။ (အခင်းကြီး ၇-၁၁)

☐ ‘ရှောလမုန်ကနားပြင်’ ဤနေရာသည် အမျိုးသမီးများနှင့်သက်ဆိုင်သည့်ဌာန အရှေ့ဘက်ခြမ်းတလျှောက် ကာရံထားသည့်နေရာဖြစ်သည်။ Josephus ၏အဆိုအရ ၅၈၆ BC ၌ ဗာဗုလုံနတ်တို့ ဖျက်ဆီးခြင်း၌ မပျက်ဆီးဘဲ ကျန်ရစ်ခဲ့သည်ဟုဆိုသည်။

၁၀:၂၃ “ဆောင်းကာလဖြစ်၍” မျက်မြင်သက်သေဖြစ်သောကျမ်းရေးသူ၏ အသေးစိတ်ဘော်ပြချက်တရဖြစ်သည်။

၁၀:၂၄ “မှန်လျှင်” First Class Conditional Sentence ဖြစ်ရာ ကျမ်းရေးသူ၏ ရှုထောင့်အမြင်၊ သို့မဟုတ် ၎င်း၏ ရေးသားမှု ရည် ရွယ်ချက်မှ မှန်သောအရာဟု မှတ်ယူရန်ရှိသည်။ First Class Conditional Sentence များကို ဤကျမ်းအဆက်အစပ်တို့၌ တွေ့ရ သည်။ (၂၄, ၃၅, ၃၇ နှင့် ၃၈) အခဏ်းငယ်၂၄ မှ အသုံးအနှုံးက ဤဖွဲ့စည်းတည်ဆောက်ပုံကို စာပေ အနက်အဓိပ္ပါယ်တစ်ခု သုံးနိုင် ကြောင်းဘော်ပြသည်။ ဤဖါရိုရှုများက သခင်ယေရှုအား အမှန်တကယ်မယုံကြည်နိုင်ပဲ ကိုယ်တော်အားထောင်ချောက် ဆင်လျက်ရှိ သည်။

▣ ‘အတည်အလင်းပြောပါ’ ဤအပိုဒ်၌ ဆွေးနွေးရန်အချက်အချို့ရှိသည်။ ပထမအချက်မှာ သခင်ယေရှုကဩဝါဒ ပေးရာ၌ ဥပ မာများ၊ တင်စားချက်အသုံးအနှုံးများနှင့် ရုတ်တရက်နားလည်ရန်ခက်သည့် နှစ်မျိုးရည်ညွှန်း ဘော်ပြချက်များအသုံးပြုရာ ဗိမာန်တော် တွင်းမှ လူအုပ်ကြီးက ယေရှုအား မိမိကိုယ်ကို ရှင်းရှင်းလင်းလင်းဘော်ပြရန် တောင်းဆိုသည်။

ဒုတိယအချက်အနေဖြင့် ထိုနေ့ရက်ကာလယုဒလူမျိုးများအနေဖြင့် မေရှိယအားမျှော်လင့်နေသည့် မှန်သော်လည်း ဘုရားက လူ့ဇာတိခံယူသည့် အနေအထားမျိုးကိုမူ မထင်မှတ်ထားကြချေ။ သခင်ယေရှုက အခြေအနေအချို့တွင် ဘုရားသခင်နှင့်တလုံးတဝ တည်း ဖြစ်ကြောင်းအဖန်ဖန်ရည်ညွှန်းနေသော်လည်း (၈:၅၆, ၅၉) ဤကျမ်းချက်တွင်မူ အထူးသဖြင့် မေရှိယနှင့်ပတ်သက်ပြီးမေးခွန်း ထုတ်လာကြသည်။ ယုဒလူမျိုးတို့ မျှော်လင့်နေသည့် ဤဘိသိက်ခံရသောသူသည် မောရှေကဲ့သို့ တထပ်တည်းလုပ်ဆောင်ပြမည့်သူ အဖြစ် တွက်ထားကြသည်။ (တရားဟော၁၈:၁၅-၁၉) အကယ်စင်စစ် သခင်ယေရှုက အခဏ်းကြီးခြောက်ကတည်းက အတိအကျလုပ် ဆောင်ခဲ့ပြီးဖြစ်သည်။ ကိုယ်တော်၏ လုပ်ဆောင်ချက်များအားဖြင့် ဓမ္မဟောင်းပရောဖက်ပြုချက်များ ပြည့်စုံခဲ့ပြီဖြစ်ရာ အထူးသဖြင့် မျက်စိမမြင်သူကိုပြန်မြင်စေခြင်း အမှုဖြစ်သည်။ (အခဏ်းကြီး၉) လိုအပ်သောသက်သေ အားလုံးကို ၎င်းတို့မြင်ခဲ့ပြီးဖြစ်သည်။ ပြဿ နာမှာ ထိုယေရှုသည် ၎င်းတို့မျှော်လင့်နေသည့် စစ်ရေး၊ နိုင်ငံရေး နှင့်ပတ်သက်သည့် မေရှိယနှင့် မည်သို့မျှ အံဝင်ဝင်ကျမှုမရှိဟု မြင် ကြခြင်းပင်ဖြစ်သည်။

၁၀:၂၅ ‘ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသော အမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏’ ယေရှုကမိန့်တော်မူသမျှတို့ကို လုပ် ဆောင်မှုအားဖြင့် မှန်ကန်ကြောင်း လက်တွေ့သက်သေပြပြီးကြောင်း အခိုင်အမာဆိုသည်(၂:၂၃, ၅:၃၆, ၁၀:၂၅, ၃၈, ၁၄:၁၁, ၁၅:၂၄)။

၁၀:၂၆ တုန်လှုပ်ဘွယ် ဘော်ပြချက်တစ်ခုဖြစ်သည်။

၁၀:၂၈ ‘ထာဝရအသက်ကိုလည်းငါပေး၏’ ထာဝရအသက်သည် အရေအတွက်နှင့်အရည်အသွေး နှစ်မျိုးလုံးကိုအသွင်ဆောင်သည်။ ခေတ်ကာလအသစ်၏ အသက်လည်းဖြစ်သည်။ ထိုအသက်ကို ခရစ်တော်အားယုံကြည်ခြင်းအားဖြင့် ယခုပင်ကမ်းလှမ်းလျှက်ရှိသည်။ (၃:၃၆, ၁၁:၂၄-၂၆)

▣ ‘ထိုသိုးတို့သည် ပျက်ဆီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကိုငါ့လက်မှမနှုတ် မ ယူရာ’ Double Negative နှင့် Aorist Middle Subjunctive တို့ဖြစ်သည်။ ဤအချက်သည် မည်သည့်နေရာ၌မဆို ယုံကြည်သူတို့၏ လုံခြုံမှုကို ဘော်ပြသောဓမ္မသစ်ကျမ်းထဲမှ အခိုင်ခန့်ဆုံး ကျမ်းချက်တစ်ခုဖြစ်သည်။ (၆:၃၉) ဤနေရာ၌ ထင်ရှားသည်မှာ ဘုရားသခင်၏ မေတ္တာတော်နှင့် ယုံကြည်သူတို့အားကင်းကွာစေနိုင်သည့် တဦးတည်းသောသူမှာ ကျွန်ုပ်တို့ ကိုယ်တိုင်ပင်ဖြစ်သည် (ရောမစား ၃၈-၃၉, ဂလာတီ၅:၂-၄)။ အာမခံချက် (အထူးဆွေးနွေးချက် ၁ယော၅:၁၃ကိုရှု) ဟူသည် ‘စွဲမြဲယုံကြည်ခြင်း’ နှင့် ဟန်ချက်ညီတို့လိုပါသည်။ (အထူးဆွေးနွေးချက်စား၃၁) အာမခံချက်ဟူသည် သုံးပါးတဆူဘုရား၏ စရိုက်လက္ခဏာနှင့်လုပ်ဆောင်မှုအပေါ် အခြေပြုရပါ မည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ယေရှုခရစ်တော်အား အမြဲမပြတ်ယုံကြည်ကိုးစားသူတို့အတွက် အာမခံချက်ကိုအခိုင်အမာဘော်ပြသည်။ နောင်တပါသော ယုံကြည်ခြင်းဖြင့် အစပြုသည့်ဆုံးဖြတ်ချက် တစ်ခုဖြင့်တာထွက်၍ အသက်တာပိုင်းယုံကြည်ခြင်းကဆက်လက်ဖြစ်တည် ရပါမည်။ သီဩလော်ဂျီဆိုင်ရာ ပြဿနာတစ်ခုရှိသည်မှာ ဤတဦးချင်းတော်စပ်မှုအခြေအနေ၌ လမ်းလွဲ၍ ဖယ်သွေသွားသော်လည်း ထုတ်ကုန်ပစ္စည်းတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားသိတို့ (တခါယုံ, အမြဲကယ်တင်ခြင်းရ) ခံယူတတ်ကြသည်။ အဆုံးတိုင်ယုံကြည်ခြင်း ဟူသည် စစ်မှန်သောကယ်တင်ခြင်း၏ သက်သေဖြစ်သည်။ (ဟေဗြဲ၊ ယာကုပ်နှင့် ၁ယော)

၁၀:၂၉ NASB, NKJV - ‘ထိုသိုးတို့ကိုငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ် တော်မူသည်’

- NRSV - ‘ငါ့ခမည်းတော်ငါ့၌ အပ်ပေးတော်မူသောသူသည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ်သည်။’
- TEV - ‘ငါ့ခမည်းတော်ငါ့၌ အပ်ပေးတော်မူသောသူသည် အရာအားလုံးထက်ကြီးမြတ်သည်။’
- NJB - ‘ငါ့ခမည်းတော်၊ ငါ့အတွက်အပ်ပေးတော်မူသောသူသည် အခြားသောသူထက်ကြီးမြတ်သည်။’

မေးခွန်းရှိလာသည်မှာ မည်သည့်စကားလုံးသည် ဤစာစု၏ Object ဖြစ်သနည်း? ‘ - ထက်ကြီးမြတ် - ’ (၁) သခင်ယေရှုအား ဘုရားသခင်အပ်ပေးတော်မူသော လူအများလော? (NRSV,TEV) သို့တည်းမဟုတ် (၂) ဘုရားသခင်ကိုယ်တော်တိုင်လော? (NASB, NKJV, NJB) ဤအခင်းငယ်၏ ဒုတိယစာစုတွင် တစ်စုံတယောက်က ယေရှု၏နောက်တော်လိုက်များကို နှုတ်ယူရန် ကြိုးစားနိုင် ကြောင်း နားလည်စေသည်။ သီဩလော်ဂျီယာထောင့်၌ ဒုတိယအချက်မှာ အကောင်းဆုံးဖြေရှင်းချက်ဖြစ်ဟန်ရှိသည်။ (အထူးဆွေးနွေး ချက် ၆:၃၇ ကိုရှု။)

ယုံကြည်သူတို့၏အာမခံချက်သည် ခမည်းတော်ဘုရား၏တန်ခိုးတော်အပေါ် အခြေပြုကြောင်းဘော်ပြသော ဤကျမ်းပိုဒ်သည် အံ့ဩ ဘွယ်ဖြစ်သည်။ အခြားသမ္မတရားအားလုံးကဲ့သို့ပင် ယုံကြည်သူ၏လုံခြုံမှုသည် ဟိုဘက်ဒီဘက်လွန်ဆွဲမှုရှိ၍ ပဋိညာဉ်ဆိုင်ရာ ပုံစံဖြစ် သည်။ ယုံကြည်သူတို့၏ မျှော်လင့်ခြင်းနှင့် ကယ်တင်ခြင်း၏အာမခံချက်သည် သုံးပါးတဆူဘုရား၏ သွင်ပြင်လက္ခဏာဖြစ်သော ကရု ဏာတော်နှင့် ကျေးဇူးတော်၌တည်လျက်ရှိသည်။ သို့ဖြစ်စေကာမူ ယုံကြည်သူ၌ အဆုံးတိုင်အောင်ယုံကြည်ခြင်းရှိရမည်ပင်။ ကယ်တင် ခြင်းသည် ဝိညာဉ်တော်၏ဦးဆောင်မှု၌ နောင်တပါသောယုံကြည်ခြင်းဖြင့်အစပြုသည်။ ဆက်လက်၍လည်း နောင်တ၊ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် မသွေမယိုင်ခြင်းတို့သည်လည်း ရှိနေရမည်ဖြစ်သည်။ ကယ်တင်ခြင်းဟူသည် ပစ္စည်းတစ်ခုမဟုတ်ပါ။ (အသက်အာမခံ၊ ကောင်းကင်ဝင်ခွင့်လက်မှတ်ကဲ့သို့ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်တဦးချင်းတော်စပ်မှုသည် တစ်ထက်တစ်ကြီးထွားဘို့ရန်ရှိ သည်။)

ဘုရားသခင်နှင့်မှန်ကန်သောတော်စပ်မှု၏ သံသယဖြစ်ဘွယ်မရှိသောသက်သေဟူသည် ပြောင်းလဲမှုတစ်ခုဖြစ်၍ ယုံကြည်ခြင်းအသက် တာနှင့် လုပ်ဆောင်မှု ပြောင်းလဲခြင်းဖြစ်သည်။ (မသံ့) ဇာတိပကတိ ခရစ်ယာန်များအတွက် သမ္မတရားနှင့်ဆိုင်သော သက်သေအ ချို့လည်းရှိသည် (၁ကော့၂-၃)။ စံပြုရမည့်အချက်သည် ယခုမျက်မှောက်၌ပင် ခရစ်တော်ကဲ့သို့အသက်ရှင်ခြင်းဖြစ်၍ တနေ့သေဆုံး၍ ကောင်းကင်ရောက်မှမဟုတ်ပါ။ ကြီးထွားသောအသက်တာ၊ အစေခံသောအသက်တာ၊ အပြစ်နှံ့မှုရုန်းထွက်သောအသက်တာရှိသောသူ တို့၌ သမ္မတရားဆိုင်ရာ လုံခြုံမှုနှင့် အာမခံချက်ကအမြဲ ရှိနေသည်။ သို့သော် မသီးလျှင် အမြစ်မစွဲ၍သာဖြစ်သည်။ ကယ်တင်ခြင်း သည် ကျေးဇူးတော်အားဖြင့်သာလျှင်၊ ယုံကြည်သောအားဖြင့်သာလျှင်၊ ဖြစ်သော်လည်း စစ်မှန်သောကယ်တင်ခြင်း၌ ကောင်းသော အကျင့်နှင့် ရလဒ်ရှိရပါမည် (ဧဖက်၂:၁၀, ယာကုပ်၂:၁၄-၂၆)။

၁၀:၃၀-၃၃ ‘ငါသည်ငါ့ခမည်းတော်နှင့် တလုံးတဝတည်း ... ခဲနှင့်ပစ်မည်ဟုဆိုကြ၏’ သခင်ယေရှု၏ မေရှိယဖြစ်ခြင်းနှင့် ဘုရားဇာတိဖြစ်ခြင်းကို ခိုင်မာသော ဘော်ပြချက်တစ်ခုသာဖြစ်သည်။ (၁:၁-၁၄, ၈:၅၈, ၁၄:၈-၁၀, အထူးသဖြင့် ၁၇:၂၁-၂၆ မှ အသုံး ပြုသော “တလုံးတဝတည်း”) ကိုယ်တော်ပြောသော စကားကို ယုဒတို့ အကြွင်းမဲ့နားလည်သော်လည်း ဘုရားနာမတော်ရှုတ်ချခြင်းဟု သာ မှတ်ယူကြသည် (၂:၃၃, ၈:၅၉)။ ဝတ်ပြုရာ၂၄:၁၆ အားဖြင့် ကိုယ်တော်အားခဲနှင့်ပစ်ရန် အားထုတ်ကြသည်။

အစောပိုင်းစကားပြောဆိုမှုများမှ ခရစ်တော်ဖြစ်ခြင်း (Arius အဦးဘွားသော Athanasius လုံးလုံးလျားလျား ဘုရားဖြစ်ခြင်း) :၃၀ နှင့် ၁၄:၉ တို့၌ Athanasius ကို မကြာခဏအသုံးပြုထားသည်။ (The Cambridge History of the Bible. Vol.1 P.444 ကိုရှု။) Ariansim ကို ‘ခက်ဆစ်အဖြေ’ ခြံကြည့်ပါ။

ကျမ်းချက် ၁၀:၃၁-၃၉ ထိုအခါယုဒလူတို့သည် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကိုကောက်ယူကြ၏။ ယေ ရှုကလည်း ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှု အများတို့ကို သင်တို့အားပြုပြီ။ ထိုအမှုတို့တွင် အဘယ် မည်သောအမှုကြောင့် ငါ့ကိုခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင် ယုဒလူတို့က ကောင်းသောအမှုကြောင့်ခဲနှင့်ပစ်မည် မ ဟုတ်။ သင်သည်လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကိုလွန်ကျူးသော စကားကြောင့် ခဲနှင့်ပစ် မည်ဟုဆိုကြ၏။ ယေရှုကလည်း သင်တို့သည် ဘုရားဖြစ်ကြ၏။ ငါဆိုသည်ဟု သင်တို့ပညာတို့ကျမ်းစာ၌ လာသည်မဟုတ် လော ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကိုမပယ်ရလျှင်၎င်း၊ ခမည်း တော်သည် သန့်ရှင်းစေ၍ ဤလောကသို့စေလွှတ်တော်မူသောသူက ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟုဆိုသော ကြောင့် သင်သည်ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအားဆိုရာသလော။ ငါသည်ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြည်နှင့်။ ပြုလျှင် ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကိုယုံကြည်လော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ့၌ရှိတော်မူ သည်ကို၎င်း၊ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ယုံ၍သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုအခါကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ တဖန်ရှာကြပြန်လျှင် ထိုသူတို့၏လက်မှတ်ထွက်ကြွတော်မူ၏။

၁၀:၃၁ :၃၀မှ ကိုယ်တော်၏ ဘော်ပြချက်နှင့် ဆက်နွယ်သည်။ သာမန်မျှမဟုတ်သော ရဗြိဆိုင်ရာငြင်းခုံနှင့် ငှင်းတို့၏စွဲချက်ကို အဖြေပေးထားသည်။ အခြေခံအားဖြင့် ထာဝရဘုရားအား ဓမ္မဟောင်းအခေါ်အဝေါ် Elohim (ကမ္ဘာဦး ၁) ကို ဘော်ပြထားသည်။ သို့သော်ထိုနေရာ၌ ‘အများကိန်း’ ကိုသုံး၍ ကောင်းကင်တမန်တို့နှင့် လူခေါင်းဆောင်များ (တရားသူကြီးများ) ဂရိလည်း မကြာခဏထိုသို့ သုံးနှုံးထားသည်။ (အထူးဆွေးနွေးချက် ‘ဘုရားသခင်၏နာမတော်များ’ ၆:၂၀ ကိုရှု။)

၁၀:၃၂ ကောင်းသော (Kalos) သုံးထိန်းသည် ကောင်းသော (Kalos) အမှုကို ခမည်းတော်ဘုရား၏အခွင့်နှင့်လုပ်ဆောင်သည်။
၁၀:၃၃ “ဘုရားသခင်ကိုလွန်ကျူးသောစကား” သခင်ယေရှုက ခမည်းတော်ဘုရားနှင့် တလုံးတဝတည်းဖြစ်ကြောင်းဘော်ပြခြင်းကို ငှင်းတို့ ကောင်းစွာနားလည်ကြောင်း သခင်ယေရှုသိပါ၏။

၁၀:၃၄ “သင်တို့၏ပညာတို့ကျမ်းစာ” သခင်ယေရှုက ဆာလံကျမ်းကို ကိုးကားထားသော်လည်း “ပညာတို့ကျမ်း” (Torah ၏အနက်မှာ ‘သင်ကြားခြင်း’ ဖြစ်သည် ဟု ခေါ်ဆိုထားသည် (၁၂:၃၄, ၁၅:၂၅, ရောမဒုး၉-၁၉) ။ သာမန်အားဖြင့် ပညာတို့ကျမ်းဟူသည် မောရှေရေးသားသောကျမ်းများ (Torah) ကမ္ဘာဦးမှ တရားဟောရာကျမ်း ကိုရည်ညွှန်းသည်။ ဤနေရာ၌မူ ဓမ္မဟောင်းတရားကို ခြုံငုံသောအားဖြင့် သာ၍ကျယ်ပျံ့သောအသုံးအနှုံးကို သုံးထားသည်။

☐ ‘သင်တို့သည် ဘုရားဖြစ်ကြ၏’ ယေရှုက ဆာလံ၈၂:၆ ကို ကိုးကားအသုံးပြုထားသည်။ Elohim ကို လူသားတရားသူကြီးများ၌ လည်း ရည်ညွှန်းအသုံးပြုသည်။ (အထူးဆွေးနွေးချက် Elohim ၆:၂၀ ကိုရှု။) ဤ တရားသူကြီးများ (ဆိုးယုတ်လျက်ပင်) ကိုပင် ‘အမြင့်ဆုံးသောဘုရား၏သားများ’ ဟုခေါ်သည်။ ဤယုဒလူတို့က ယေရှုအား တိုက်ခိုက်ရန်ပြုလိုခြင်းမှာ လူဖြစ်လျက်ပင်မိမိကိုယ်ကို (၁) ဘုရားသခင်၏သားတော်နှင့် (၂) ဘုရားနှင့်တလုံးတဝတည်းဖြစ်ကြောင်း မြှောက်ဆိုမှု ကြောင့်ဖြစ်သည်။ သို့တိုင်အောင် လူဖြစ် သောအခြားသူများကိုလည်း ဘုရားများဟု ခေါ်ကြလျက်သာရှိသည် (ထွက်မြောက်ရာဒုး၁၆, ၇:၁, ၂၂:၈, ၃, ၁၃:၁)။

၁၀:၃၅ “ကျမ်းစကားကို မပယ်ရလျှင်ငှင်း” ယောဟန်က ယေရှု၏ပြောဆိုမှုတို့၌ မှတ်ချက်ပေးလေ့ရှိသည်ဖြစ်ရာ ဤစကားစုသည် ကိုယ်တော်၏စကားလော၊ ယောဟန်၏မှတ်ချက်လော မသေချာလှပေ။ သို့တိုင်အောင် နှစ်ချက်လုံးမှာ ဝိညာဉ်တော်မှုတ်သွင်းရာသာဖြစ်ရာ အကြောင်းမရှိလှပါ။ ထိုကြားညှပ်ညွှန်းဆိုချက်သည် နှုတ်ကပတ်တော်၏ယုံကြည်စိတ်ချထိုက်ခြင်းသာလျှင်ဖြစ်သည်။ ယေရှုနှင့် တပည့်တော်များအနေဖြင့် ဓမ္မဟောင်းကျမ်းစာကို ရှုမြင်သုံးသပ်၍ ဘုရား၏နှုတ်ကပတ်တော်ဖြစ်သည်အတိုင်း အနက်ဖွင့်ကိုးကားကြသည် (မသဲ၅:၁၇-၁၉, ၁ကော၂:၉-၁၃, ၁သက်၂:၁၃, ၂တီ၃:၁၆, ၁ပေး၂၃-၂၅, ၂ပေး၂၀-၂၁, ၃:၁၅-၁၆)။

Bishop H.C.G Moule က *The Life of Bishop Moule* ၌တင်ပြသည်မှာ “သမ္မာကျမ်းစာထဲ၌ ရှင်းမပြနိုင်သောအရာများနှင့် ပဟေဠိအလွန်ဖြစ်စေသည့် ခက်ခဲနက်နဲလွန်းသည့် အရာများရှိနေစေကာမူ ကိုယ်တော်ကပင် ဤသမ္မာကျမ်းစာကို အကြောင်းမဲ့စိတ်ချထားသည်မှန်လျှင် ကျွန်ုပ်အနေဖြင့် အလျှင်းမမြင်နိုင်လောက်အောင်ကန်းရစရာ အကြောင်းမရှိပါ။ ကိုယ်တော်အားဖြင့်သာလျှင် သမ္မာကျမ်းစာကို ရိုသေလေးမြတ်စွာ ယုံကြည်စိတ်ချပါ၏” ဟုဆိုသည်။ (P.138)

၁၀:၃၆ ဤနေရာ၌ သခင်ယေရှုဘော်ပြသည်မှာ ခမည်းတော်ဘုရားက ကိုယ်တော်အားရွေးချယ် (သို့မဟုတ် အထွတ်အမြတ်ထားခြင်း၊ သို့မဟုတ် သန့်ရှင်းစေခြင်း) ၍ မေရိယအဖြစ် စေလွှတ်သည်ဟုဆိုသည်။ သို့ဖြစ်ရာ ကိုယ်တော်၌ “ဘုရားသခင်၏သားတော်” ဟု အခေါ်ခံပိုင်ခွင့်ရှိကြောင်း ကိုဆိုသည်။ ဣသရေလတရားသူကြီးများက ဘုရားသခင်ကို ကိုယ်စားပြုသကဲ့သို့ (ဆာလံ၈၂:၆) ကိုယ်တော်ကလည်း နှုတ်တော်ထွက်စကား၊ လုပ်ဆောင်တော်မူချက်တို့ဖြင့် ခမည်းတော်ဘုရားအား ကိုယ်စားပြုသည်။ (အထူးဆွေးနွေးချက် “စေလွှတ်ခြင်း” Apostellō ၅:၂၄ ကိုရှု။)

၁၀:၃၇ ဤကျမ်းချက်သည် ၁၉-၂၁ မှ ဘော်ပြချက်နှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ယေရှု၏ နိမိတ်လက္ခဏာများမှာ ဘုရားသခင်၏ လှုပ်ရှားမှု ပေါ်လွင်ထင်ဟပ်ခြင်းသားဖြစ်သည်။

၁၀:၃၇၊ ၃၈ “လျှင် ... လျှင်” First Class Conditional Sentence များဖြစ်သည်။ ယေရှုက ခမည်းတော်၏အလုပ်ကိုလုပ်နေခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် ကိုယ်တော်သည် ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်ကြောင်းစိတ်ချ၍ ယုံကြည်သင့်ပါသည် (၃၀,၃၈)။ (အထူးဆွေးနွေးချက် “တည်ခြင်း” ၁ယော၂:၁၀ ကိုရှု။)

၁၀:၃၉ ရန်ပြုတိုက်ခိုက်လိုသူများအား အကြိမ်ကြိမ်တိမ်းရှောင်သည့် အကြိမ်များမှ တကြိမ်ဖြစ်သည်။ (လုကာဒုး၂၉-၃၀, ယော၈:၅၉) မည်သို့မည်ပုံ လွတ်မြောက်သွားကြောင်း အသေအချာမသိရသော်လည်း (၁) တန်ခိုးနိမိတ်လက္ခဏာအားဖြင့် သို့တည်းမဟုတ် (၂) ယေရှု၏အသွင်ပုံပန်းသဏ္ဍာန်မှာ သူလိုငါလိုဖြစ်ရာ လူအုပ်ကြီးအတွင်းရောနှောဝင်ရောက် သွားခြင်းလည်းဖြစ်တန်သည်။

ကျမ်းချက် ၁၀:၄၀-၄၂ ယောဟန်သည် ဗတိဇံကိုရှေ့ဦးစွာပေးရာအရပ်၊ ယောဒန်မြစ်တဘက်သို့၊ တဖန်ကြွ၍ ထိုအရပ်၌နေ တော်မူသည်။ လူများတို့သည် အထံတော်သို့ ရောက်လာလျှင် ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊ ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။

၁၀:၄၀ ယေရိခေါမြို့မှ ယောဒန်မြစ်တဘက်ကမ်း ဧရိယာနှင့်အနီးရှိ ဗေသနီဟုခေါ်သောမြို့ ဖြစ်ကြောင်းရည်ညွှန်းသည်။

၁၀:၄၁ ဗတိဇံဆရာယောဟန်က ယေရှုနှင့်ပတ်သက်၍ အတည်ပြုချက်ကို တဖန်တော်ပြသည် (၁:၆-၈, ၁၉-၄၂, ၃:၂၂-၃၀, ၅:၃၃)။ ဗတိဇံဆရာယောဟန်နှင့် စပ်ဆိုင်၍ အယူသည်း၊ အယူလွဲသူများ တိုးပွားလာမှုကို တန်ပြန်ထားခြင်းဖြစ်တန်ရာသည်။

၁၀:၄၂ ယုဒခေါင်းဆောင်များက ယေရှုကိုငြင်းပယ်ကြသော်လည်း လူများစွာ (ဒေသခံများ) က ကိုယ်တော်အားယုံကြည်ခြင်းဖြင့် တုန်ပြန်ကြသည် (၂:၂၃, ၇:၃၁, ၈:၃၀)။ (အထူးဆွေးနွေးချက် ၂:၂၃ကိုရှု။)

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပခါနကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

- ၁။ ယောဟန်က အဘယ့်ကြောင့် တင်စားတော်ပြုမှုများအား မကြာခဏ ပေါင်းစပ်အသုံးပြုသနည်း? (ဥပမာ ယေရှုသည်သိုးခြံ တံခါးဝဖြစ်ကြောင်းနှင့် ကောင်းသောသိုးထိန်းဖြစ်ကြောင်း နှစ်ချက်ပူးတွဲထားခြင်း)
- ၂။ ယောဘဝ နှင့် စပ်ဆိုင်သည့် ဓမ္မဟောင်းနောက်ခံမှာ အဘယ်နည်း?
- ၃။ သခင်ယေရှုက “မိမိအသက်ကိုစွန့်ခြင်း” ထူးခြားချက်မှာ အဘယ်နည်း?
- ၄။ သခင်ယေရှုက အဘယ့်ကြောင့်ယုဒလူတို့က နတ်ဆိုးစွဲသူဟု ဆက်လက်၍ စွပ်စွဲရသနည်း?
- ၅။ အဘယ့်ကြောင့်ယေရှု၏ လုပ်ငန်းတော်သည် အရေးကြီးပါသနည်း?
- ၆။ ‘ယုံကြည်သူတို့၏ လုံခြုံမှု’ နှင့် ‘သန့်ရှင်းသူတို့၏ စွဲမြဲယုံကြည်ခြင်း’ မည်သို့ ဆက်စပ်မှုရှိသနည်း?

အခဏ်းကြီးတစ်ဆယ့်တစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောစာပိုဒ်ခွဲပြယေား

UBS ⁴	NKJV	NRSV	TEV	NJB
လာဇရုသေဆုံးခြင်း ၁၁:၁-၁၆	လာဇရုသေဆုံးခြင်း ၁၁:၁-၁၆	လာဇရု၏ထမြောက်ခြင်း ၁၁:၁-၆ ၁၁:၇-၁၆	လာဇရုသေဆုံးခြင်း ၁၁:၁-၄ ၁၁:၅-၇ ၁၁:၈ ၁၁:၉-၁၁ ၁၁:၁၂ ၁၁:၁၃-၁၅ ၁၁:၁၆	လာဇရုရှင်ပြန်ထမြောက်ခြင်း ၁၁:၁-၄ ၁၁:၅-၁၀ ၁၁:၁၁-၁၆
ယေရှုထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ၁၁:၁၇-၂၇	ငါသည်ထမြောက်ခြင်း အကြောင်းအသက်ရှင် ခြင်းအကြောင်းဖြစ်၏ ၁၁:၁၇-၂၇	၁၁:၁၇-၂၇	ယေရှုထမြောက်ခြင်း နှင့်အသက်ရှင်ခြင်း ၁၁:၁၇-၁၉ ၁၁:၂၀-၂၂ ၁၁:၂၃ ၁၁:၂၄ ၁၁:၂၅-၂၆ ၁၁:၂၇	၁၁:၁၇-၂၇
ယေရှုငိုကြွေးခြင်း ၁၁:၂၈-၃၇	ယေရှုနှင့်သေခြင်းနောက် ဆုံးရန်သူ ၁၁:၂၈-၃၇	၁၁:၂၈-၃၇	ယေရှုငိုကြွေးခြင်း ၁၁:၂၈-၃၁ ၁၁:၃၂ ၁၁:၃၃-၃၄က ၁၁:၃၄ခ ၁၁:၃၅-၃၆ ၁၁:၃၇	၁၁:၂၈-၃၁ ၁၁:၃၂-၃၄
လာဇရုအားအသက် ကိုဆောင်ကျဉ်းခြင်း ၁၁:၃၈-၄၄	လာဇရုသေရာမှပြန်ရှင် ခြင်း ၁၁:၃၈-၄၄	၁၁:၃၈-၄၄	လာဇရုအားအသက်ကို ဆောင်ကျဉ်းခြင်း ၁၁:၃၈-၃၉က ၁၁:၃၉ခ ၁၁:၄၀-၄၄	
ယေရှုကိုသတ်ရန် လျှို့ဝှက်ကြံစည် ခြင်း	ယေရှုကိုသတ်ရန်လျှို့ ဝှက်ကြံစည်ခြင်း		ယေရှုကိုဆန့်ကျင် ကြံစည်ခြင်း	၁၁:၄၃-၄၄ ယေရှုကိုအဆုံးစီရင်ရန် ယုဒခေါင်းဆောင်များ ချက်

၁၁:၄၅-၅၃	၁၁:၄၅-၅၇	၁၁:၄၅-၅၃	၁၁:၄၅-၄၈ ၁၁:၄၉-၅၂ ၁၁:၅၃-၅၄	၁၁:၄၅-၅၄
၁၁:၅၄		၁၁:၅၄		ပဿခါပွဲနီးကပ်လာခြင်း၊
၁၁:၅၅-၅၇		၁၁:၅၅-၅၇	၁၁:၅၅-၅၇	၁၁:၅၅-၅၇

ဖတ်ရှုရန်လမ်းညွှန် သုံး

မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ချက်ရှိသည်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း။

ဤစာအုပ်သည် လေ့လာမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

သီခြေလော်ဂျီဆိုင်ရာ အနှစ်ချုပ်ဘော်ပြချက်။

အခင်းကြီး၁၁၏ သီခြေလော်ဂျီဆိုင်ရာထူးခြားချက်များ။

- ၁။ ဆက်လက်၍ထုတ်ဘော်ပြသော ယေရှု၏တန်ခိုးတော်နှင့်အခွင့်အာဏာ။
- ၂။ သခင်ယေရှုဘုန်းတော်ထင်ရှားစေရန်အခွင့်ကို အထောက်အမပေးသောဘုရားသခင်၏ အကြံအစည်တော်ဖြစ်သည့် လာဇရု သေဆုံးမှု
- ၃။ မာသနှင့် သခင်ယေရှုစကားပြောဆိုမှုအားဖြင့် သူမ၏ဝန်ခံခြင်းအတွက် အခွင့်အလမ်းကို ပြင်ဆင်ပေးခြင်းနှင့် ကိုယ်တော်၏ နောက်ထပ် မိမိကိုယ်ကိုဖွင့်ပြခြင်း။
- ၄။ ထာဝရအသက်ကို ယေရှုပေးပြီးဖြစ်သည်။ (အနာဂတ္တိကိုနားလည်ခြင်း) လာဇရု၏ထမြောက်ခြင်းသည် ပုံဆောင်ချက်တခု ဖြစ်ရာ ယေရှုသည်သေခြင်းကို အစိုးရသောအရှင်ဖြစ်သည်။
- ၅။ ဤမျှ ကြီးမားသော နိမိတ်လက္ခဏာကို မြင်ကြလျက်ပင် ဆက်လက်၍ ရှိနေသော မယုံကြည်မှုများ၊ (မဖြေလွှတ်နိုင်သော အပြစ်၊ အထူးဆွေးနွေးချက် ၅:၂၁ကိုရှု။)

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၁၁:၁-၁၆။ ညီအမ မာရိနှင့်မာသတို့နေသော ဗေသနီရွာသား၊ လာဇရု အမည်ရှိသော သူတယောက်သည်နာလျက်နေ လေ၏။ နာလျက်နေသော လာဇရု၏ နှမမာရိကား။ သခင်ဘုရားကို ဆီမွေးနှင့်လိမ်း၍ ခြေတော်ကိုမိမိဆံပင်နှင့် သုတ်သော မာရိဖြစ်သတည်း။ ညီအစ်မတို့သည် အထံတော်သို့ စေလွှတ်၍ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါ သည်ဟု လျှောက်ကြ၏။ ထိုစကားကိုယေရှုသည် ကြားတော်မူလျှင် ထိုအနာသည်သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော် ကိုထင်ရှား စေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ ၏။ ယေရှုသည်မာသကို၎င်း၊ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။ လာဇရုနာသည်ကို ကြားတော်မူလျှင် ကြွတော်မူ ဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ ထိုနေ့ကမှ တပည့်တော်တို့အား ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင် တပည့်တော်တို့က အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင်ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက်ပင် ထိုအရပ်သို့ တဖန် ကြွတော်မူ ဦးမည်လောဟု လျှောက်ကြ၏။ ယေရှုကလည်း တနေ့တွင် တဆယ်နှစ်နာရီရှိသည် မဟုတ်လော။ လူသည်နေ့အချိန်၌ သွားလာလျှင် နေရောင် အလင်းကို မြင်ရသောကြောင့် ထိမိ၍မလဲတတ်။ ညဉ့်အချိန်၌ သွားလာလျှင်မူကား အလင်းမရှိသောကြောင့် ထိမိ၍ လဲ တတ်၏ဟု မိန့်တော်မူပြီးမှ ငါတို့အဆွေလာဇရုသည်အိပ်ပျော်၏။

၁၁:၁ ‘မာရီ’ ဟေဗြဲဘာသာစကား၌ ‘မိရီအံ’ ဖြစ်သည်။

▣ ‘မာသ’ အာရေမီအသုံးအနှုံး၌ ‘အိမ်ရှင်မ’ ဟု အဓိပ္ပါယ်ရသည်။ မာသသည် အစ်မအကြီးဖြစ်သော်လည်း သူမနာမည် ကိုရှေ့ ဦးစွာ မသုံးသည်မှာ အံ့ဩကွယ်ရှိသည်။ လုကာ၁၀:၃၈-၄၂ နှင့် ဆက်နွယ်ဟန်ရှိသည်။

▣ ‘ဗေသနီ’ ဤမြို့ငယ်သည် ၁:၂၈ နှင့် ၁၀:၄၀ တွင် ဘော်ပြသောဗေသနီမဟုတ်ဘဲ ယော်ဒန်မြစ်အနီး ယေရိခေါမြို့နှင့် မဝေးလှပေ။ ဤဗေသနီသည် ယေရုရှလင်မြို့၏ အရှေ့တောင်ဘက်နှစ်မိုင်အကွာ သံလွင်တောင်ကြောပေါ်၌သာတည်ရှိသည်။ သခင်ယေရှု ယေရုရှလင်၌ရှိနေစဉ် တည်းခိုရာ အရပ်လည်းဖြစ်သည်။

▣ ‘လာရေ’ ဟေဗြဲဘာသာ၌ ‘ဇေဇာ’ ဖြစ်ပြီး ‘ဘုရားသခင်မစသည်’ ‘ဘုရားသခင်သည်မစတော်မူသောသူ’ ဟုအဓိပ္ပါယ်ရသည် ယောဟန်အနေဖြင့် သခင်ယေရှုနှင့်မာရီ၊ မာသ နှင့် လာရေတို့ခင်မင်သိကျွမ်းမှုကို စာဖတ်သူများသိနှင့်ပြီးသား အနေအထားဖြင့် မှတ်ယူပုံရှိသည်။ (လုကာ၁၀:၃၈-၄၂ သည် အခြားခရစ်ဝင်သုံးကျမ်းထဲမှ တခုတည်းသော ဘော်ပြချက်ဖြစ်သည်။)

▣ ‘သူတယောက်သည်နာလျက်နေလေ၏’ Imperfect Tense ကို အသုံးပြုထားရာ ထိုသူများနာနေခဲ့သည်မှာ အတော်အတန် ကြာသွားပြီဟု နားလည်နိုင်သလို Imperfect Tense ကို စတင်ဖျားနာသည့် အနေဖြင့်လည်း နားလည်နိုင်သည်။

၁၁:၂ ‘မာရီကား သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကိုမိမိဆံပင်နှင့်သုတ်သော မာရီဖြစ်သတည်း’ ဤအခန်းငယ် ၂ သည်လည်း ယောဟန်၏ နောက်ထပ် ဖြည့်စွက်တင်ပြချက်တခုဖြစ်သည်။ (TEV,NET) ဤနေရာရှိ မာရီ၏ဆည်းကပ်မှု (၁၂:၂-၈) မှာ ရှင်မသံ (၂၆:၆-၁၃) နှင့် ရှင်မာကု (၁၄:၃-၉) နှစ်ချက်လုံးနှင့် အပြိုင်ဘော်ပြချက်ဖြစ်သည်။ အလားတူဆီနှင့် လောင်းသောဖြစ်စဉ် (လုကာ၇:၃၆) မှဘော်ပြချက်မှာမူ အခြားအမျိုးသမီးတဦးဖြစ်သည်။

ဤအခန်းငယ် ၂ ၌ ဘော်ပြချက်မှ ဖြစ်စဉ်သည် ဤခရစ်ဝင်ကျမ်း၌ မဘော်ပြရသေးပေ။ အခန်းကြီး ၁၂ ရောက်မှသာ ဘော်ပြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အများယူဆချက်အရ စာဖတ်သူက ဤဖြစ်စဉ်ကို အခြားကျမ်းစောင်မှ သိနှင့်ပြီးသားအဖြစ် ယောဟန်ယူဆထားဟန်ရှိသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “သမ္မာကျမ်းစာမှ “ဆီလူးခြင်း” (BDB 603)

က။ အလှအပအတွက်အသုံးပြုခြင်း (တရားဟော၂၈:၄၀, ရုသ၃:၃, ၂ရာ၁၂:၂၀, ၁၄:၂, ၂ရာချုပ်၂၈:၁၅, ဒံယေလ၁၀:၃, အာမုတ် ၆:၆, မိက္ခာ၆:၁၅)

ခ။ ဧည့်သည်များအတွက်အသုံးပြုခြင်း (ဆာလံ ၂၃:၅, လုကာ၇:၃၈,၄၆, ယော၁၁:၂)

ဂ။ အနာငြိမ်းခြင်းအတွက်အသုံးပြုခြင်း (ဟေရှာယ၆၁:၁, ယေရမိ၅၁:၈, မာကု၆:၁၃, လုကာ၁၀:၃၄, ယာကုပ်၅:၁၄) (ယေဇကျေ လ၁၆:၉ ၌ ကျန်းမာစေခြင်းအတွက် အသုံးပြုသည်။)

ဃ။ သဂြိုဟ်ရန်ပြင်ဆင်ရာ၌အသုံးပြုခြင်း (ကမ္ဘာဦး၅၀:၂, ၂ရာချုပ်၁၆:၁၄, မာကု၁၆:၁, ယော၁၂:၃,၇, ၁၉:၃၉-၄၀)

င။ ကိုးကွယ်ခြင်းအမှု၌အသုံးပြုခြင်း (ကမ္ဘာဦး၂၈:၁၈, ၃၁:၁၃, (ကျောက်တိုင်), ထွက်မြောက်ရာ၂၉:၃၆ (ပလ္လင်၅, ထွက်မြောက် ရာ၃၀:၂၆, ၄၀:၉-၁၆, ဝတ်ပြုရာ၈:၁၀-၁၃, တောလည်ရာ၇:၁ (သက်သေခံချက်သေတ္တာ))

စ။ ခေါင်းဆောင်များ ခန့်အပ်ရာ၌အသုံးပြုခြင်း

၁။ ယဇ်ပုရောဟိတ်များ

 က) အာရုန် (ထွက်မြောက်ရာ၂၈:၄၁, ၂၉:၇, ၃၀:၃၀)

 ခ) အာရုန်၏သားများ (ထွက်မြောက်ရာ၄၀:၁၅, ဝတ်ပြုရာ၇:၃၆)

 ဂ) ဘိသိက်ပေးခြင်းအရာ (တောလည်ရာ၃:၃, ဝတ်ပြုရာ၁၆:၃၂)

၂။ ရှင်ဘုရင်များ၊

က) ဘုရားသခင်အားဖြင့် (၁ရာ၂း၁၀, ၂ရာ၂း၇, ၄ရာ၉း၃,၆,၁၂, ဆာလံ၄၅း၇, ၈၉း၂၀)

ခ) ပရောဖက်များအားဖြင့် (၁ရာ၉း၁၆, ၁၀း၁, ၁၅း၁,၁၇, ၁၆း၃, ၁၂-၁၃, ၃ရာ၁း၄၅, ၁၉း၁၅-၁၆)

ဂ) ယဇ်ပုရောဟိတ်များအားဖြင့် (၃ရာ၁း၃၄,၃၉, ၄ရာ၁း၁၂)

ဃ) အသက်ကြီးသူများအားဖြင့် (တရားသူကြီး၉း၈,၁၅, ၂ရာ၂း၇, ၅း၃, ၄ရာ၂း၃၀)

င) မေရှိယရှင်ယေရှု (ဆာလံ၂း၂, လုကာ၄း၁၈ (ဟောရှာယ၆း၁၁), တမန်တော်၄း၂၇, ၁၀း၃၈, ဟေဗြဲး၉ (ဆာလံ၄၅း၇))

စ) ယေရှုနောက်တော်လိုက်သူများ (၂ကော၁း၂၁, ၁ယော၂း၂၀,၂၇ (chrisma))

၃။ ဖြစ်နိုင်ဘွယ်ရှိသော ပရောဖက်များ (ဟောရှာယ၆း၁)

၄။ ဘုရားသခင်စေလွှတ်သော မယုံကြည်သူတန်ဆာပလာများ၊

က) ကုရုမင်း (ဟောရှာယ၄၅း၁)

ခ) တုရုရှင်ဘုရင် (ယေဇကျေလ၂၈း၁၄, ဧဒုံတင်စားဘော်ပြချက်)

၅။ မေရှိယအနက် 'ဆီလောင်းဘိသိက်ခံရသောသူ' (BDB 603)

၁း၃ 'ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍' ယော်ဒန်မြစ်တဘက်ကမ်း Perea အရပ်၌ ရောက်နေသောယေရှုထံ သတင်းစကားကို လူလွှတ်၍ အကြောင်းကြားသည်။

▣ 'ကိုယ်တော်ချစ်တော်မူသောသူသည် နာလျှက်နေပါသည်' ဤမိသားစုနှင့် ကိုယ်တော်၏ အများနှင့်မတူသောဆက်ဆံရေးတခုကို မြင်ရသည်။ ဤချစ်သည်ဟူသော အချက်၌ ဂရိအသုံးအနှုံးအားဖြင့် phileō ဖြစ်သည်။ သို့သော်လည်း Koine Greek ၌ phileō နှင့် agapaō ကို ဖလှယ်၍အသုံးပြုနိုင်သည် (၅, ၃း၃၅, ၅း၂၀)။

၁း၄ 'ထိုအနာသည်သေနာမဟုတ်၊ ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေသောအနာဖြစ်၏' လာရေဖျားနာနေကြောင်း သခင်ယေရှုသိခဲ့ပြီးကြောင်း အဓိပ္ပာယ်ဖြစ်သည်။ သို့တိုင်အောင် သေဆုံးသွားသည့် အခြေအနေထိကိုယ်တော်အခွင့်ပေးထားသည်။ သို့မှသာ ခမည်းတော်ဘုရားက လာရေကို သေရာမှ ပြန်လည်အသက်ရှင်စေခြင်းအားဖြင့် မိမိ၏တန်ခိုးတော်ကိုသားတော်အားဖြင့် ပြနိုင်မည်ဖြစ်သည်။ ဖျားနာခြင်းနှင့် ခံစားပေးဆပ်ရခြင်းတို့သည် တခါတရံ အလိုတော်ထံတွင်ရှိနေတတ်ပါသည်။ (၉း၃, ယောဘ၀၀၅, ၂ကော၁း၇-၁၀)

▣ 'ဘုရားသခင်၏ဘုန်းတော်' ယေရှု၏လုပ်ဆောင်တော်မူသမျှတို့သည် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် အလိုငှါသာ ဖြစ်သည်။ ၁း၁၄ မှ မှတ်စုကိုရှု။

▣ 'ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်' ပိုင်ဆိုင်မှုကိုဘော်ပြသော (သဒ္ဒါအသုံး) "ဘုရားသခင်၏" သည် ရှေးဂရိကျမ်းဂန် P⁴⁵ သို့မဟုတ် P⁶⁶ ၌မပါရှိပေ။ ခမည်းတော်နှင့်သားတော်၏ ဘုန်းတော်ကိုထိုဖျားနာခြင်းအမှုအားဖြင့် ဆောင်ယူပါသည်။ ဤအနေအထားရှိ ယေရှု၏ဘုန်းတော်ဟူသည် လူ့အထင်နှင့် အလွန်ကွာခြားပါမည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတလျှောက်လုံး၌ ဤအသုံးအနှုံးကို ကိုယ်တော်၏အသေခံခြင်းနှင့်ဘုန်းပွင့်တော်မူခြင်းကိုသာ ရည်ညွှန်းအသုံးပြုထားသည်။ လာရေအသက်ပြန်ဝင်လာခြင်းအမှုသည် ယုဒခေါင်းဆောင်များအတွက် ယေရှုကိုအသေသတ်ရန် အကြောင်းတရားဖြစ်လာသည်။

၁း၅ ယောဟန်၏ နောက်ထပ်မှတ်ချက်တခုဖြစ်သည်။ (း၃၆)

၁း၆ 'ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏' ယေရှုက လာရေသေဆုံးချိန်တိုင်အောင် အချိန်ဆွဲထားသည်။ ယေရှု၌ မျက်နှာသာပေးခြင်းမျိုးမရှိပါ။ ဤဖျားနာခြင်းကပင်လျှင် ဘုရား၏ရည်ရွယ်ချက်သာဖြစ်သည်။ (း၁၅, ၉း၃)

၁၁:၇ ‘ထိုနောက်မှ တပည့်တော်တို့အား ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်’ နောက်ဆက်တွဲ ပြောဆိုမှုများ အရ ကိုယ်တော်အား ယုဒလူတို့က ခဲနှင့်ဝိုင်းပစ်သတ်လိုကြောင်းကို တပည့်တော်များက ကောင်းစွာရိပ်စားမိထားသည်။ (၁၈, ၈:၅၄, ၁၀:၃၁, ၃၉) ယုံကြည်ခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်း နှစ်မျိုးရောပြွမ်းနေခြင်းကို တပည့်တော်များအကြား မြင်နေရသည်။ (၁၆) “သောမ” ကို မကြာခဏ သံသယရှိတတ်သူ အဖြစ်မြင်ရသော် လည်းဤနေရာ၌မူ သခင်နှင့်အတူ မဆိုင်းမတွ အသေခံလိုပြန်သည်။ (၁၆)

Michael Magill ၏ “ NT Transline ” (P.345 # 43) ၌ တင်ပြသည်မှာ အငယ် ၇ မှ “သွားကြကုန်အံ့” နှင့် အငယ် ၁၁ မှ ‘ငါသွားမည်’ အကြားကွာခြားမှုရှိသည်။ တပည့်တော်များက ကြောက်ရွံ့ခြင်းနှင့် သံသယသွားနေချိန် သခင်ယေရှု၌ စိတ်ချမှုရှိနေသည်။ ထိုအချက်ကြောင့်ပင်လျှင် ‘သောမ’ အနေဖြင့် အငယ် ၁၆၅ ၌ သခင်နှင့်အတူ (သွားကြကုန်အံ့) ဟု ဆိုနိုင်ခြင်းပင်ဖြစ်သည်။

၁၁:၉-၁၀ ၌ အရာသည် ၈:၁၂ နှင့် ၉:၄-၅ တို့နှင့် တဖန်ပြန်လည်ချိတ်ဆက်ဟန်ရှိသည်။ (၁၂:၃၅) အခဏ်းငယ် ၉ မှ မေးခွန်းသည် ဟုတ်မှန်ကြောင်း ဦးတည်မျှော်လင့်သည့်မေးခွန်းမျိုးဖြစ်သည်။

ဤနေရာ၌ ဘုရားသခင်အလိုအတိုင်းလိုက်နာသည့်သူ (ယေရှု) နှင့် မလိုက်နာသူ (၁၀, ယုဒလူများ) အကြား ကွာခြားမှုကို ရှင်းလင်းစွာမြင်စေသည်။ ယေရှုအနေဖြင့် ခမည်းတော်၏ဦးဆောင်မှုအတိုင်း လုပ်ဆောင်မှုတိုင်း၌ အမှားလုပ်မိစရာ အကြောင်းမရှိပါ။ အကြောင်းမှာ ကိုယ်တော်သည် ဤလောက၏အလင်းဖြစ်သောကြောင့်တည်း။

ဤအလင်းနှင့်အမှောင်အကြား ကွာခြားမှုသည် ယုဒတို့၏ ဉာဏ်ပညာဆိုင်ရာစာပေနှင့် Qumran အရေးအသား (‘အလင်း၏ သားတို့နှင့် ဆန့်ကျင်ဘက် အမှောင်၏သားများ’ သို့မဟုတ် အလင်းသားများနှင့် အမှောင်သားများ၏စစ်ပွဲ) မှ အသွင်အပြင်လက္ခဏာ ဖြစ်သည်။

▣ ‘လျှင် ... လျှင်’ နှစ်ချက်စလုံးက Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုကိုညွှန်းသည်။

၁၁:၁၁ “ငါတို့အဆွေလာရေသည်အိပ်ပျော်၏” ဤကြိယာအသုံးသည် Perfect Passive Indicative ဖြစ်သည်။ ယေရှုပြောသမျှ ကို တပည့်တော်များက တိုက်ရိုက်သာ နားထောင်တတ်ကြရာ မကြာခဏပင် မိန့်ဆိုချက်တို့၌ နားလည်လွဲလျက်ရှိကြသည်။ သခင် ယေရှု ဤတင်စားဘော်ပြချက်၌ ဓမ္မဟောင်းအသုံးအနှုံးမှ သေခြင်းနှင့် စပ်ဆိုင်သည့်အရိပ်အမြက်ကို အသုံးပြုထားသည်။ (တရားဟော ၃၁:၁၆, ၂ရာဂူး၁၂, ၃ရာဂူး၂၁, ၂:၁၀, ၁၁:၂၁, ၄၃, ၁၄:၂၀ အစရှိ၍) အင်္ဂလိပ်စကားအသုံးအနှုံး “သချိုင်း” (cemetery) သည် ဂရိ အသုံးအနှုံး ‘အိပ်ပျော်ခြင်း’ ၏ စကားလုံးစစ်မြစ်မှ လာခြင်းဖြစ်သည်။

၁၁:၁၂ “လျှင်” ကျမ်းရေးသူ၏ ရှုထောင့်အမြင်၊ သို့မဟုတ် ရေးသားသည့်ရည်ရွယ်ချက်မှ အမှန်တရားဖြစ်ကြောင်း မှတ်ယူရသည်။

▣ ‘သက်သာရလိမ့်မည်’ ဤအသုံးအနှုံးသည် ဓမ္မဟောင်းအသုံးအနှုံးထဲမှ “ခန္ဓာပိုင်းလွတ်မြောက်ခြင်း” ကဲ့သို့သော ‘ကယ်တင်’ သည့် အသုံးအနှုံးမျိုးဖြစ်သည် (ယာကုပ်၅:၁၅)။ ကိုယ်တော်စကားကို တပည့်တော်များထပ်မံ၍ နားမလည်နိုင်ကြပြန်ပေ။ ကိုယ်တော်၏တင်စားဘော်ပြမှု (အိပ်ပျော်ခြင်း) ကို တိုက်ရိုက်ယူကြ၍ ဖြစ်သည်။ ယေရှု၏နှုတ်တော်ထွက်ကို လူတို့နားမလည်ကြခြင်းကပင်လျှင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အသွင်လက္ခဏာတစ်ခုဖြစ်သည် (၂:၃, ၂၄)။ ကိုယ်တော်က အထက်အရပ်မှဖြစ်ပြီး ၎င်းတို့က အောက်သား ဖြစ်သည်အလျောက် ဝိညာဉ်တော်ဖွင့်ပြခြင်းမရှိဘဲ ၎င်းတို့နားလည်နိုင်မည်မဟုတ်ပေ။

၁၁:၁၃ ယောဟန်၏ နောက်ထပ်မှတ်ချက်တစ်ခုဖြစ်သည်။

၁၁:၁၄ ‘အတည်အလင်းမိန့်တော်မူ၏’ (အထူးဆွေးနွေးချက် Parrhēsia ၇:၄ ကိုရှု။)

၁၁:၁၅ ‘သင်တို့သည်ယုံကြည်မည်အကြောင်း ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏’ လာရေအားထမြောက်စေခြင်းသည် ကိုယ်တော်နှင့်လာရေအကြားရှိသော ခင်မင်မှု၊ သို့မဟုတ် မာရီနှင့်မာသ တို့၏ဝမ်းနည်းပူဆွေးလွန်းမှုတို့ကြောင့်မဟုတ်ဘဲ (၁) တပည့်တော်တို့၏ ယုံကြည်ခြင်းတိုးပွားစေရန် (၁၄) နှင့် (၂) ယုဒလူတို့၏ ယုံကြည်ခြင်းကို ထောက်မ၍တိုးပွားစေရန် (၄၂) အလိုရှိသောဖြစ်ကြောင်း ယေရှုက အတည်အလင်းဆိုသည်။ ယုံကြည်ခြင်း၏ဆင့်ကဲ ဖြစ်စဉ်ကို ရှင်ယောဟန်၌တွေ့ရသည်။ အချို့တိုးပွားမှုရှိသကဲ့သို့ (တပည့်တော်များ ၂:၁၁) အချို့က ဒုံရင်းအတိုင်းသာဖြစ်သည်။ (ဘေးကြည့်ပရိသတ်အဆင့် ၈:၃၁-၅၉)

၁၁:၁၆ သောမ၏ယုံကြည်ခြင်းကို ကွက်ကွက်ကွင်းကွင်းမြင်ရသည်။ သခင်နှင့်အတူ လိုလိုလားလား အသေခံရသည်။ လူသားတို့အတွက် ကြောက်မက်ဘွယ်ဖြစ်သော သေခြင်းတရားကို ယေရှုကသာ အစိုးရကြောင်းတပည့်တော်များမြင်ရန် လိုအပ်သည်။ သောမဟူသောအမည်က အာရေဗီစကားအားဖြင့် “အမွှာ” ကို နားလည်စေသည်နည်းတူ (ကျမ်းရေးသူ၏အခြားမှတ်ချက်ဖြစ်သော) “ဒီဒုမ” မှာ

ဂရိနာမည်ဖြစ်သည်။ အခြားခရစ်ဝင်ကျမ်းတို့၌ ၎င်း၏တမန်တော်အဖွဲ့ဝင် ဖြစ်ကြောင်းတော်ညွှန်းထားသလို၊ (မဿဲ၁၀း၃၊ မာကု၃း၁၈၊ လုကာ၆း၁၅) ရှင်ယောဟန်ခရစ်ဝင်ကလည်း ၎င်းအားမကြာခဏတော်ပြသည်။ (၁၁း၁၆၊ ၁၄း၅၊ ၂၀း၂၄-၂၉၊ ၂၁း၂) (အထူးဆွေးနွေးချက် 'တမန်တော်များအမည်နာမယေား' ၁း၄၅ကိုရှု။)

ကျမ်းချက် ၁၁း၁၇-၂၇ ယေရှုသည်ရောက်တော်မူသောအခါ၊ လာဇရေကိုသဂြိုဟ်၍ သချိုင်းတွင်း၌ လေးရက်လွန်လေပြီ။ ဗေသ နိရွာသည် ယေရှုလင်မြို့နှင့် တတိုင်လောက်သာကွာ သည်ဖြစ်၍ မာသနှင့်မာရီတို့၏ မောင်သေသောကြောင့် သူတို့ကိုနှစ် သိမ့်စေလိုသောဌာ၊ ယုဒလူများတို့သည် လာကြ၏။ ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင် ကိုယ်တော်ကိုခရီး ဦးကြိုပြုခြင်းငှါ သွား၏။ မာရီမူကား အိမ်၌ထိုင်လျက်နေရ၏။ မာသကသခင်ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။ ယခုသေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကိုဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော် မူသည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။ ယေရှုကလည်း သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။ မာသ ကလည်း နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။ ယေရှုကလည်း ငါသည်ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူ သည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင် မာသကဟုတ်ပါ၏သခင်။ ကိုယ်တော်သည်ခရစ်တော် တည်းဟူသော ဤလောကသို့ကြွလာတော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက် ၏။

၁၁း၁၇ 'သချိုင်းတွင်း၌လေးရက်လွန်လေပြီ' ရဗွီဆိုင်ရာယုံကြည်ချက်အရ သေသောသူ၏ဝိညာဉ်သည် ခန္ဓာအလောင်းနား သုံးရက် တိုင်တိုင် တစ်လည်လည်ရှိနေသည်ဟု ယုံကြည်သည်။ လာဇရေကန်အမှန်သေကြောင်းနှင့် ရဗွီယုံကြည်ချက်အားလုံးကို ကျော်လွန်၍ ခိုင်ခန့်သေချာစေရန်အလို၌၊ သခင်ယေရှုက လေးရက်တိုင်တိုင်စောင့်ဆိုင်းခြင်းဖြစ်သည်။

၁၁း၁၈ 'တတိုင်လောက်သာကွာသည်ဖြစ်၍' ဤအပိုဒ်သည်လည်း ယောဟန်၏နောက်ထပ်မှတ်ချက်ဖြစ်သည်။ အကွာအဝေး အတိ အကျတော်ပြုရသော် ၁၅ ဖါလုံ (နှစ်မိုင်နီးပါး) အကွာအဝေးရှိသည်။

၁၁း၁၉ 'ယုဒလူအများတို့သည် လာကြ၏' သာမန်အားဖြင့် ယောဟန်ရည်ညွှန်းမြဲဖြစ်သော သခင်ယေရှုကိုအမြဲရန်လိုသော "ယုဒလူ များ" ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ဤနေရာ၌ ရည်ညွှန်းထားသူများမှာ ဤမိသားစုနှင့် ခင်မင်သိကျွမ်းသော ယေရှုလင်မြို့ခံလူ အချို့သာဖြစ်ဘွယ်ရှိသည် (၃၁၊ ၃၃၊ ၄၅)။

၁၁း၂၀ 'မာရီမူကား အိမ်၌ထိုင်လျက်နေရ၏' သာမန်အားဖြင့် ယုဒထုံးစံ၏ ဝမ်းနည်းပူဆွေးမှုအတွက် အနေအထားသည် ကြမ်း ပြင်ပေါ်ထိုင်ခြင်းဖြစ်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ပူဆွေးသောကရောက်သောအခါ လုပ်ထုံးများ”

ဣသရေလလူမျိုးများအနေဖြင့် မိမိတို့ချစ်ခင်ရသူတဦးတယောက်သေဆုံးခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို ဘော်ပြခြင်းနှင့် တနည်းနည်းဖြင့် ပြစ်မှုကျူးလွန်မိ၍ ကြေကွဲနောင်တရသောအခါ အောက်ပါပုံစံအမျိုးမျိုးဖြင့် ထုတ်ဘော်တတ်ကြသည်။

- ၁။ အပေါ်ဝတ်ရုံကိုဆုတ်ဖြဲခြင်း (ကမ္ဘာဦး၃၇:၂၉၊ ၄၄:၁၃၊ တရားသူကြီး၁၁:၃၅၊ ၂ရာ၁:၁၁၊ ၃:၃၁၊ ၃ရာ၂၁:၂၇၊ ယောဘ၁:၂၀)
- ၂။ လျှော်တေအဝတ်ဝတ်ခြင်း (ကမ္ဘာဦး၃၇:၃၄၊ ၂ရာ၃:၃၁၊ ၃ရာ၂၁:၂၇၊ ယေရမိ၄၈:၃၇)
- ၃။ ခြေနှင်းကိုချွတ်ခြင်း (၂ရာ၁၅:၃၀၊ ဟေရှာယ၂၀:၃)
- ၄။ ခေါင်းပေါ်၌ လက်ကိုတင်ခြင်း (၂ရာ၁၃:၁၉၊ ယေရမိ၂:၃၇)
- ၅။ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်ခြင်း (ယောရှုဂ်း၆၊ ၁ရာ၄:၁၂၊ နေဟမိ၄:၃)
- ၆။ မြေပေါ်၌ထိုင်ခြင်း(ယေရမိမြည်တမ်း၂:၁၀၊ ယေဇကျေလ၂၆:၂၆ (မြေပေါ်လျောင်းခြင်း ၂ရာ၁၂:၁၆) ဟေရှာယ၄၇:၁)
- ၇။ ရင်ဘတ်ကိုတီးခြင်း (၁ရာ၂၅:၁၊ ၂ရာ၁၁:၂၆၊ နေဟမိ၂:၇)
- ၈။ မိမိအသားကို ခုတ်ရှုခြင်း (တရားဟော၁၄:၁၊ ယေရမိ၁၆:၆၊ ၄၈:၃၇)
- ၉။ အစာရှောင်ခြင်း (၂ရာ၁၂:၁၆၊ ၂၂၊ ၃ရာ၂၁:၂၇)
- ၁၀။ မြည်တမ်းငိုကြွေးခြင်း (၂ရာ၁:၁၇၊ ၃:၃၁၊ ၂ရာချုပ်၃၅:၂၅)
- ၁၁။ ဦးဆံထုံးခြင်း (ဆံစဆွဲမှုတ်ခြင်း၊ သို့မဟုတ် ရိတ်ခြင်း) ယေရမိ၄၈:၃၇
- ၁၂။ မုတ်ဆိတ်မွေးညှပ်ခြင်း (ယေရမိ၄၈:၃၇)
- ၁၃။ ခေါင်းသို့မဟုတ် မျက်နှာကိုဖုံးအုပ်ခြင်း (၂ရာ၁၅:၃၀၊ ၁၉:၄)

၁၁:၂၁,၃၂ “မာသက ကိုယ်တော်ရှိတော်မူလျှင်ကျွန်မ၏မောင်မသေပါ” Second Class Conditional Sentence ဖြစ်ပြီး “ဦးတည်ရည်ညွှန်းချက်နှင့် ဆန့်ကျင်ဘက်” ဟုခေါ်သည်။ ထို့ကြောင့်ဤသို့နားလည်နိုင်သည်။ “ကိုယ်တော်ရှိမနေခဲ့သည့်ထိုအချိန်၌ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်သေရမည့်အခြေအနေမှ သေမည်မဟုတ်ပါ” ဟုနားလည်နိုင်သည်။ မာသနှင့်မာရီ၏ ကိုယ်တော်အား ဘော်ပြချက် (၃၂)သည် ထပ်တူထပ်မျှတူညီမှုရှိနေသည်။ ၎င်းတို့အနေဖြင့် လေးရက်တာ ငိုကြွေးမြည်တမ်းခဲ့စဉ်အတွင်း ထိုအကြောင်းအရာကို အထပ်ထပ်ပြောနေခဲ့ကြဟန်ရှိသည်။ တဖန်ဤ အမျိုးသမီးနှစ်ဦးအနေဖြင့် ကိုယ်တော်စောစီးစွာ အချိန်မီရောက်မလာခြင်းကြောင့် စိတ်ပျက်အားလျော့မှုကို ယခု ကိုယ်တော်အားရင်ဖွင့် လိုက်ရခြင်းအတွက် စိတ်သက်သာရာ ရသွားဟန်ရှိသည်။

၁၁:၂၂ ‘ယခုသေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကိုဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်။’ မာသအနေဖြင့် ယေရှုအား ဤသို့တောင်းဆိုသည်မှာ အသေအချာဖြစ်သည်ဟု ဆိုရခက်သည်။ အကြောင်းမှာ အငယ် ၃၉၌ လာရေ၏အသက်ပြန်ရခြင်းအပေါ် သူမ၏အလွန်အမင်းအံ့အားသင့်မှုကြောင့်ဖြစ်သည်။

၁၁:၂၃-၂၄ ‘သင်၏မောင်သည်ထမြောက်လိမ့်မည်’ မာသ၌ နောက်ဆုံးသောနေ့ရက်တွင် ခန္ဓာနှင့်ထမြောက်ကြမည်ဟူသော ဖါရိရှဲတို့၏ သီဩလော်ဂျီရှုထောင့် နှင့် အလားတူစွာ ရှိနေသည်ကို တွေ့ရသည်။ ဤရှုထောင့်နှင့်စပ်ဆိုင်သော ဓမ္မဟောင်းကျမ်း အထောက်အထား အလွန်နည်းပါးလှသည် (ဒံယေလ၁၂:၂၊ ယောဘ၁၄:၁၄၊ ၁၉:၂၅-၂၇)။ သခင်ယေရှုက ဤခံယူချက်အား အတည်ပြုပေးသည့်အနေဖြင့် ကိုယ်တော်၏တန်ခိုးတော်နှင့် အခွင့်အာဏာဖြင့် လက်တွေ့အကောင်အထည်ဘော်ပြလိုက်သည် (၂၅၊ ၁၄:၆)။

၁၁:၂၄ ‘နောက်ဆုံးသောနေ့’ ယောဟန်က ကယ်တင်ခြင်း၏ ချက်ခြင်းလက်ငင်း အကောင်အထည်ဘော်မှုကို အထူးအလေးပေးသည်မှာ အမှန်ဖြစ်သော်လည်း နောက်ဆုံးသောအချိန် ပြီးပြည့်စုံမှုကိုလည်း တဘက်ကမျှော်လင့်ဆဲရှိသည်။ အောက်ပါအတိုင်း အမျိုးမျိုးဘော်ပြထားသည်။

- ၁။ စီရင်ခြင်း ထမြောက်ရာနေ့ (၅:၂၈-၂၉၊ ၆:၃၉-၄၀၊ ၄၄:၅၄၊ ၁၁:၂၄၊ ၁၂:၄၈)
- ၂။ အချိန်နာရီ (၄:၂၃၊ ၅:၂၅၊ ၂၈၊ ၁၆:၃၂)
- ၃။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း (၁၄:၃၊ ဖြစ်နိုင်ခြေရှိသည်မှာ ၁၄:၁၈-၁၉၊ ၂၈ နှင့် ၁၆:၁၆၊ ၂၂ သည် ယေရှုရှင်ပြန်ထမြောက်ပြီး ထင်ရှားပြခြင်းကို ရည်ညွှန်းဟန်ရှိ၍ နောက်ဆုံးသောကာလကြွလာခြင်းကို ရည်ညွှန်းမှုမဖြစ်နိုင်ပေ။)

၁၁:၂၅ ‘ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏’ သခင်ယေရှု၏ “ငါသည်” ခုနှစ်ခွန်းဘော်ပြချက်မှ ဖြစ်သည်။ လာဇရုသေဆုံးခြင်းကို မြင်ရသောအခါ မာသ၏အသက်တာ၌ တနေ့ထမြောက်မည့်အမှုကို ယုံကြည်ထားခြင်းကသူမအတွက် နှစ်သိမ့်စရာရှိထားပြီးဖြစ်သည်။ ဤမျှော်လင့်ခြင်းက ခမည်းတော်ဘုရားနှင့်ယေရှုတို့၏ ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့်တန်ခိုးတော်အပေါ် အခြေပြုထားခြင်းဖြစ်သည် (၅:၂၁)။ (၈:၂၁ မှ မှတ်စုကိုရှု။)

အံ့ဩစရာကောင်းသည်မှာ ရှေးဟောင်းကျမ်းဂန် (P⁴⁵) နှင့် အချို့ရှေးဟောင်း Latin, Syrian Version နှင့် Diatessaron တို့က “အသက်ရှင်ခြင်း” ဟူသည့်စကားစုကို ချန်လှပ်ထားသည်။ UBS³ က ၎င်း၏ပါဝင်မှုကို B အဆင့်ပေးထားပြီး UBS⁴ ကမူ A အဆင့် (သေချာခြင်း) ပေးထားသည်။

၁၁:၂၆ ‘ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်’

ဤကျမ်းချက်၏ ဝါကျဖွဲ့စည်းမှုပုံစံ၌ ထူးခြားချက်အချို့ရှိသည်။

- ၁။ တလောကလုံးနှင့်ဆိုင်သော နာမ်စား “အားလုံး”
- ၂။ Present Participle ဖြစ်ရာ စဉ်ဆက်မပြတ်ယုံကြည်ခြင်းလိုအပ်ကြောင်း ဘော်ပြသည်(၂၅ & ၂၆)။
- ၃။ ‘သေခြင်း’ နှင့် Double Negative တွဲသုံးထားရာ ‘အစဉ်မပြတ်ကင်းလွတ်လိမ့်မည်’ ဟုဆိုရာ၌

ဝိညာဉ်ရေးရာသေဆုံးခြင်းကို ရည်ညွှန်းကြောင်း ထင်ရှားသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ထာဝရအသက်ဟူသည် အနာဂါတ်တွင်မှအကောင်အထည်ပေါ်မည့် အရာမျိုးမဟုတ်ဘဲ မျက်မှောက်၌ပင် ယုံကြည်သူအတွက် ဧကန်အမှန်တည်ရှိနေပြီဖြစ်သော အရာဖြစ်သည်။ လာဇရု၏အဖြစ်က ယေရှု၏နှုတ်ထွက်စကားကို ဆောင်ကျဉ်းလာရာ ရှင်ယောဟန်ခရစ်ဝင်အတွက် ထာဝရအသက်သည် ပစ္စုပ္ပန်၌ပင် အမှန်တကယ်ဖြစ်နေသောအရာဖြစ်သည်။

၁၁:၂၇ ‘ဟုတ်ပါ၏သခင်။ ကိုယ်တော်သည်ခရစ်တော်တည်းဟူသော ဤလောသို့ကြွလာတော်မူသော ဘုရားသခင်၏သားတော်ဖြစ်သည်ကို ကျွန်မယုံပါသည်။’ Perfect Tense ဖြင့်ဘော်ပြထားသည်။ သခင်ယေရှုကို ဂတိထားတော်မူသော မေရိယအဖြစ် သူမကိုယ်တိုင် ယုံကြည်သည် တန်ခိုးပါသောဝန်ခံချက်ဖြစ်သည်။ ကံသရိမြို့၌ ပေတရု၏ဝန်ခံချက်နှင့် သီဩလော်ဂျီဆိုင်ရာ အနက်တူညီမှုရှိသည် (မသဲ၁၆)။

သူမအနေဖြင့် သူမ၏ယုံကြည်ခြင်းကို ဘော်ပြရာ၌ အမည်နာမတော်အချို့ကို အသုံးပြုသွားသည်။

- ၁။ ခရစ်တော် (ဂရိဘာသာစကားအားဖြင့် မေရိယ၏အနက်အဓိပ္ပါယ်၊ ဘိသိက်ခံရသောသူ)
- ၂။ ဘုရားသခင်၏သားတော် (မေရိယဆိုင်ရာ ဓမ္မဟောင်းနာမတော်)
- ၃။ ကြွလာတော်မူသောသူ (အခြား ဓမ္မဟောင်းနာမတော်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ဂတိတော်နှင့်အညီ ဖြောင့်မတ်ခြင်းဆိုင်ရာ ခေတ်ကာလသစ်ကို ဆောင်ကျဉ်းပေးမည့်သူ၊ ၆:၁၄)

ယောဟန်က သမ္မာတရားကိုဆောင်သော စာဟန်ပေဟန် အပြောအဆိုကိုသုံး၍ ဘော်ပြသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယေရှုကို ယုံကြည်ဝန်ခံချက်အချို့ကိုတွေ့ရသည် (၁:၂၉,၃၄,၄၁,၄၉, ၄:၄၂, ၆:၁၄,၆၉, ၉:၃၅-၃၈, ၁၁:၂၇)။ (အထူးဆွေးနွေးချက် ၂:၂၃ကိုရှု။)

ကျမ်းချက် ၁၁:၂၈-၂၉ ထိုသို့လျှောက်ပြီးမှသာသည် သွား၍ မိမိညီမမာရီအား အရှင်ဘုရားရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။ မာရီသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍အထံတော်သို့သွားလေ၏။

၁၁:၂၈ “အရှင်ဘုရား” (Teacher) NASB Study Bible (p.1540) ၌ မှတ်ချက်ပေးထားသည်မှာ ‘အမျိုးသမီးတဦးကို ပေးထား သော ထူးခြားသည့် ဘော်ပြချက်တစ်ခုဖြစ်သည်။ ရဗ္ဗိတို့က ဘယ်သောခါမျှ အမျိုးသမီးများကို သင်ကြားခြင်းမပြုသော်လည်း (၄:၂၇) သခင်ယေရှုကမူ မကြာခဏပင် သွန်သင်လေသည်။’

အထူးဆွေးနွေးချက်ခေါင်းစဉ် “သမ္မာကျမ်းစာထဲမှ အမျိုးသမီးများ”

- ၁။ ဓမ္မဟောင်း၊
- က။ ဓလေ့ထုံးတမ်းတရအရ အမျိုးသမီးများကို ဥစ္စာပစ္စည်းအဖြစ် သဘောထားခြင်း၊
- ၁။ ပိုင်ဆိုင်မှု စာရင်း၌ထည့်သွင်းမှု (ထွက်မြောက်ရာ၂၀:၁၇)

- ၂။ ကျွန်အမျိုးသမီးများအားဆက်ဆံမှု (ထွက်မြောက်ရာ၂၁-၁၁)
- ၃။ အမျိုးသမီးများ၏ သစ္စာတိကျချိန်ဆိုခြင်းကို တာဝန်ရှိသောယောက်ျား က ပယ်ဖျက်နိုင်မှု (တောလည်ရာ ၃၀)
- ၄။ အမျိုးသမီးများအား စစ်ပွဲတို့၌ ဖျက်ဆီးခြင်း (တရားဟောရာ ၂၀:၁၀-၁၄, ၂၁:၁၀-၁၄)

ခ။ လက်တွေ့၌ အပြန်အလှန်သဘောရှိခြင်း၊

- ၁။ လူယောက်ျား၊ လူမိန်းမကို ဘုရားသခင်၏သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းခြင်း (ကမ္ဘာဦး၁:၂၆-၂၇)
- ၂။ မိဘကိုရှိသေခြင်း (ထွက်မြောက်ရာ၂၀:၁၂ (တရားဟောရာ၅:၁၆))
- ၃။ မိဘကိုရှိသေလေးမြတ်ခြင်း (ဝတ်ပြုရာ ၁၉:၃, ၂၀:၉)
- ၄။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နာဇရီသစ္စာပြုနိုင်ခြင်း (တောလည်ရာ၆:၁-၂)
- ၅။ သမီးများက အမွေဆက်ခံပိုင်ခွင့်ရှိခြင်း (တောလည်ရာ၂၇:၁-၁၁)
- ၆။ ပဋိညာဉ်ပြုသောလူများ၌ပါဝင်ခြင်း (တရားဟော၂၉:၁၀-၁၂)
- ၇။ မိဘ၏သင်ကြားမှုကိုခံယူခြင်း (သုတ္တံ၁:၈, ၆:၂၀)
- ၈။ ဟေမန်၏သားနှင့်သမီးများ၊ (လေဝီမိသားစု) ဗိမာန်တော်၌ဂီတဖြင့်ဦးဆောင်ခြင်း (၁ရာချုပ်၂၅:၅-၆)
- ၉။ သားနှင့်သမီးများက ပရောဖက်ပြုမည်အကြောင်း (ယောလ၂:၂၈-၂၉)

ဂ။ အမျိုးသမီးများ၏ ဦးဆောင်မှုအခမ်းကဏ္ဍ၊

- ၁။ မောရှေ၏အမိ မိရိအံအား ‘ပရောဖက်မ’ ဟုခေါ်ဆိုခြင်း (ထွက်မြောက်ရာ၁၅:၂၀-၂၁, မိက္ခာ၆:၄)
- ၂။ တဲတော်တန်ဆာပလာများယက်လုပ်ရန် ဘုရားကအမျိုးသမီးများအားဆုကျေးဇူးပေးခြင်း (ထွက်မြောက် ၃၅:၂၅-၂၆)
- ၃။ ဒေဘောရသည်လည်း အမျိုးသမီးပရောဖက်မဖြစ်ခြင်း (တရားသူကြီး၄:၄)
- လူမျိုးစုအားလုံးကို ဦးဆောင်ခြင်း (တရားသူကြီး ၄:၄-၅, ၅:၇)
- ၄။ ‘ဟုလဒ’ သည် ရှင်ဘုရင်ယောရှုက အသစ်တွေ့ရှိသော ပဋိညာဉ်ကျမ်းစာကို ဖတ်၍ အနက်ပြန်စေသည့် ပရောဖက်မ ဖြစ်သည်။ (၄ရာ၂၂:၁၄, ၂ရာချုပ်၃၄:၂၂-၂၇)
- ၅။ မိဘုရားဧသတာ၊ ထာဝရဘုရားကို ကိုးစားသူ၊ ပါရှားတို့လက်မှ ယုဒလူတို့အားကယ်နှုတ်ခြင်း၊

၂။ ဓမ္မသစ်၊

က။ ဓလေ့ထုံးတမ်းအရ ယုဒဘာသာနှင့် ဂရိ ရောမကမ္ဘာ၌ အမျိုးသမီးများအား အခွင့်အရေးအနည်းငယ်နှင့်အတူ ဒုတိယတန်းစားအဖြစ်သတ်မှတ်ခံရသည်။ (မာကေဒေါနီကလွဲ၍)

ခ။ အမျိုးသမီးများ၏ ဦးဆောင်မှု အခမ်းကဏ္ဍ၊

- ၁။ ဘုရားကိုကိုးစားသော ဇလီရုဗက်နှင့် မာရီအား ဘုရားသခင်အသုံးပြုခြင်း၊ (လုကာ-၂)
- ၂။ ဗိမာန်တော်နှင့်မခွာဘဲနေသည့် အန္န (လုကာ၂:၃၆)
- ၃။ အိမ်အသင်းတော်ကိုဦးဆောင်သည့် လုဒီ (တမန်တော်၁၆:၁၄,၄၀)
- ၄။ ဖိလိပ္ပ၏ ပရောဖက်ပြုသည့် သမီးကညာလေးယောက် (တမန်တော်၂၁:၈-၉)
- ၅။ ကင်ခြေမြို့ အသင်းတော်မှ သင်းထောက် ‘ဖိဗေ’ (ရောမ၁၆:၁)
- ၆။ ပေါလု၏လုပ်တော်ဆောင်ဘက် နှင့် အာပေါလုအားသင်ပြသူ ‘ပြစ်ကိလ’ (တမန်တော်၁၈:၂၆, ရောမ၁၆:၃)
- ၇။ ပေါလု၏လုပ်တော်ဆောင်ဘက် အမျိုးသမီးများဖြစ်သည့် မာရီ၊တရုဖဲန၊တရုဖေါ၊ပေရသီ၊ယုလီ၊ နှင့် နေရုံ၏နှမ (ရောမ ၁၆:၆-၁၆)
- ၈။ ယုနီ၊ အမျိုးသမီးတမန်တော်ဖြစ်ဘွယ်ရှိသည် (ရောမ၁၆:၇)။
- ၉။ ပေါလု၏လုပ်တော်ဆောင်ဘက် ဧဝေါဒီ နှင့် သူနွှတ် (ဖိလိပ္ပို ၄:၂-၃)

၃။ ယနေ့ယုံကြည်သူများအနေဖြင့် ဤသမ္မာကျမ်းစာမှ ဥပမာများအပေါ် မည်သို့ချိန်ညှိရပ်တည်မည်နည်း?

က။ သမိုင်းကြောင်းအထောက်အထားပေါ်ရပ်တည်မည်လော? သို့တည်းမဟုတ် ခေတ်ကာလတိုင်းရှိယုံကြည်သူအားလုံး၊ အသင်းတော်တိုင်းအတွက် ထာဝရကာလတိုင် သမ္မာတရားဖြစ်စေမည့် ဓလေ့ထုံးတမ်းတရားနှင့်သာသနာဆိုင်သော မူရင်းကျမ်းချက်ပေါ်မှသာ ရပ်တည်ဆုံးဖြတ်မည်လော?

၁။ မှတ်သွင်းနှိုးဆော်ခြင်း ခံရသည့် မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ချက်ကို အလေးထားရန်လိုအပ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ယုံကြည်ခြင်းနှင့် လက်တွေ့ အသက်တာအတွက် တစ်ခုတည်းသောအရင်းအမြစ်ဖြစ်သည်။

၂။ သမိုင်းကြောင်း အခြေအနေတစ်ခုစီ၌ မှတ်သွင်းထားသည့် ကျမ်းချက်များဖြစ်ကြောင်း သတိပြုရန်ဖြစ်သည်။

က) ဣသရေလတို့၏ ဘာသာရေးလုပ်ထုံးလုပ်နည်းများ၊ (တမန်တော်၁၅၊ ဂလာတီ၃)

ခ) ပထမရာစုနှစ် ယုဒဘာသာ

ဂ) ကောရိန္တုသြဝါဒစာပထမစောင်၌ သမိုင်းကြောင်းအနေအထားတစ်ခုအရ ပေါလု၏တင်ပြမှု၊

(၁) ရောမတို့၏နတ်ဘုရားကိုးကွယ်မှု ဆိုင်ရာလုပ်ထုံးများ၊ (၁ကော၆)

(၂) ကျွန်ုပ်တို့၏ ဆက်လက်ရှိနေသေးခြင်း (၁ကော၇:၂၀-၂၃)

(၃) အိမ်ထောင်မပြုခြင်း (၁ကော၇:၁-၃၅)

(၄) အပျိုကညာများ (၁ကော၇:၃၆-၃၈)

(၅) ရုပ်တုရှေ့၌ အစားအသောက်ပူဇော်မှု၊ (၁ကော၈၊ ၁၀:၂၃-၃၃)

(၆) သခင်ဘုရား၏ပွဲတော်အတွက် မထိုက်တန်သောလုပ်ဆောင်မှုများ (၁ကော၁၁)

၃။ ဘုရားသခင်က ထိုလောလောဆယ်အချိန်ကာလ၊ ထိုလတ်တလော ဓလေ့ထုံးတမ်းတရပ်၌သာ မိမိကိုယ်ကို ဖွင့်ပြခြင်းသာဖြစ်သည်။ ဖွင့်ပြတော် မူချက်ကို အလေးထားရ သည် မှန်သော်လည်း ထို သမိုင်းကြောင်း အနေအထားအတိုင်း လိုက်လျော ညီထွေ လုပ်ဆောင်ရန် မဟုတ်ပေ။ ဘုရား၏စကားတော် ကို လူ့ဘာသာစကား အားဖြင့်ရေးသား၍ ထိုလတ်တလော အချိန်ကာလတစ်ခုနှင့် ကျင့်သုံးခဲ့သည့် ဓလေ့ထုံးတမ်းပေါ်၌သာ လိပ်မူဘော်ပြခြင်းဖြစ်သည်။

ခ။ သမ္မာတရားနှင့်ညီသော အနက်ဖွင့်ဆိုမှုဟူသည် မူရင်းကျမ်းရေးသူ၏ ရည်ရွယ်ဦးတည်ရာကို ရှာရပါမည်။

ထိုကျမ်းရေးသူက ၎င်း၏အချိန်ကာလအတွက်မည်သို့ဆိုသနည်း? ဟူသောအချက်က တော်လှော်သော အနက်ပြန်ဆိုမှုအတွက် အခြေခံကျ၍ အရေးကြီးသည်။ သို့သော် ယနေ့အချိန်ကာလ အနေအထားနှင့် ချိန်ထိုးရပြန်သည်။ ယခု ဤနေရာ၌ အမျိုးသမီးများ၏ဦးဆောင်မှုကဏ္ဍကပြဿနာဖြစ်လာသည်။(ပြဿနာကိုအနက်ဖွင့်အဖြေရှာခြင်းက သုံးအနှုန်း ကို ရှင်းလင်း စေပါသည်။ အမှုတော်ဆောင်အပိုင်းကသင်းအုပ်များအပိုင်းထက်သာ၍ အရေးပါသော ဦးဆောင်မှု ကဏ္ဍအဖြစ် မြင်ခဲ့ကြ၍လော? သင်းထောက်များ၊ သင်းထောက်များကို ဦးစီးဦးဆောင်များအဖြစ် မြင်ခဲ့ကြ၍လော? ဤအချက်နှင့် စပ်လျဉ်း၍ ပေါလုက ၁ကော၁၄:၃၄-၃၅ နှင့် ၁တီ၂:၉-၁၅ ၌ ရှင်းလင်းထားသည်မှာ လူအများဝတ်ပြု ကိုးကွယ်ရာ၌ မိန်းမများဦးဆောင်သင့်ဟုဆိုရာ ယနေ့ထိုအချက်ကို မည်သို့နားလည်မည်နည်း။ ပေါလုခေတ် ဓလေ့ထုံးတမ်းသည် လည်းကောင်း၊ ယနေ့ခေတ်ဓလေ့ထုံးတမ်းသည် လည်းကောင်း ဘုရား စကားနှင့် အလိုတော်ကို မကျော်လွန် သင့်ပါ။ ပေါလုခေတ်ကာလ၌ တင်းကျပ်ချုပ်ကိုင်မှုများလွန်ပြီး ယနေ့ခေတ်ကာလ၌မူ လွတ်လပ်လွန်းခြင်းလည်း ဖြစ် ကောင်း ဖြစ်နိုင်သည်။ ပေါလုဘော်ပြသောစကားများနှင့် သွန်သင်ချက်တို့ မှာ ပထမရာစုနှင့် အထိုက်အလျောက်၊ ထိုအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဘော်ပြခြင်းမျှသာဖြစ်သည်ဟု ဆိုရန် မှာလည်း စိတ်ထဲ၌ မလုံမလဲ၊ မသိုးမသန်ခံစားရပါ၏။ ဝိညာဉ်တော်မှတ်သွင်းခံရသူ ကျမ်းရေးသူ၏ ဘော်ပြချက်ကို ကျွန်ုပ်တို့၏စိတ်သဘော၊ သို့တည်းမဟုတ် ကျွန်ုပ်တို့၏ဓလေ့ထုံးတမ်းတရအရ ငြင်းဆန်ဘို့ရန် ကျွန်ုပ်တို့သည် မည်သို့သောသူနည်း?

သို့ဖြစ်စေကာမူ သမ္မာကျမ်းစာမှ အမျိုးသမီးများ၏ ဦးဆောင်မှုကဏ္ဍ ဥပမာများကို မည်သို့တုန့်ပြန်မည်နည်း? (ပေါလု၏ ရေးသားချက်များသာဖြစ်သော ရောမ၁၆) လူအများဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆိုင်၍ပေါလုတင်ပြသော ဥပမာကောင်းတစ်ခုမှာ ၁ကော၁၁-၁၄ မှဖြစ်သည်။ ၁၄:၃၄-၃၅၌ အမျိုးသမီးများ တိတ်ဆိတ်စွာနေစေဟုဆိုထားသော်လည်း ဘေး၌မူ ၎င်းတို့၏ဦးဆောင်ကို ဖုံးအုပ်ထားမည်သာ ဆိုလျှင် ဟောပြောခွင့်၊ ဆုတောင်းခွင့်ရှိသည့်သဘောလည်းဖြစ်သည်။ ထိုအချိန်၌ သင်းထောက်မများ (ရောမ၁၆:၁) နှင့် ပရောဖက်မများ (တမန်တော်၂၁:၉) ရှိသည်။ ဤသို့ အမျိုးအမျိုး အထွေထွေအခြေအနေများက ပေါလု၏မှတ်ချက် (အမျိုးသမီးများအားကန့်သတ်မှု) ပထမရာစုနှစ် ကောရိန္တု နှင့် ဧဖက်မြို့၌ ကန့်သတ်မှုများကို လွတ်လပ်စွာအတည်ပြုရန် အခွင့်ရသကဲ့သို့ဖြစ်နေသည်။ ကောရိန္တု နှင့် ဧဖက် အသင်းတော်နှစ်ခုလုံး၌ အမျိုးသမီးများအနေဖြင့် ၎င်းတို့အသစ်တွေ့ရှိသော လွတ်လပ်မှု၌ ၎င်းတို့၏လုပ်ဆောင်မှုများအားဖြင့် ခရစ်တော်၏နိုင်ငံတော် ကျယ်ပျံ့စေခြင်းအမှုအတွက် အတားအဆီး၊ အခက်အခဲများဖြစ်လာစေနိုင်ခြင်းက ပြဿနာဖြစ်လာသည်(Bruce Winter ၏ *After Left Corinth*)။ ၎င်းတို့၏လွတ်လပ်မှုကို အတိုင်းအဆတစ်ခုကန့်သတ်ခြင်းဖြင့် ဧဝံဂေလိသတင်းစကား ထိုးဖောက်ခြင်း၌ သာ၍ ထိရောက်သွယ်အခြေအနေမျိုးဖြစ်သည်။

ယနေ့ခေတ်ကာလသည် ပေါလု၏ခေတ်ကာလနှင့် ဆန့်ကျင်ဘက်အနေအထားတွင်ရှိသည်။ မျက်မှောက်ခေတ်တွင် ဧဝံဂေလိ ပီပီပြင်ပြင်ထွက်ပေါ်လာရန် အကန့်အသတ်များရှိတတ်သည်ဖြစ်ရာ သေချာလေ့ကျင့်သင်ကြားထားသည့် အမျိုးသမီးများ ဧဝံဂေလိဝေဌရန်၊ ဦးဆောင်မှုပြုရန် အခွင့်မရှိတတ်ပေ။ ဝတ်ပြုကိုးကွယ်ခြင်း၏ အထွတ်အထိပ်ရည်ရွယ်ချက်သည် အဘယ်နည်း? ဧဝံဂေလိတရားနှင့် တပည့်တော်ဖြစ်စေခြင်း မဟုတ်လော! ဘုရားသခင်က အမျိုးသမီးဦးဆောင်သူများ၏ ရိုသေလေးမြတ် ခြင်းနှင့် နှစ်သက်စေခြင်းအမှုတို့ကို မခံယူရာသလော! သမ္မာကျမ်းစာကို ခြုံငုံသုံးသပ်ရသော် ဘုရားကဏ္ဍအမှုကို ငြင်းပယ် မည်မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့်ပေါလုအား အလျှော့ပေးလိုပါသည်။ အကြောင်းမှာ ကျွန်ုပ်၏သီလ္လာလော်ဂျီခံယူချက်မှာ ပေါလု၏ လမ်းစဉ်ပင် ဖြစ်သောကြောင့်တည်း။ ကျွန်ုပ်အနေဖြင့် ယနေ့ခေတ်အမျိုးသမီးများ အမျိုးသားများကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် လှုပ်ရှားမှု ဆိုင်ရာ၏ လွှမ်းမိုးကြီးကိုင်မှု ခံရခြင်းမျိုးမဖြစ်လိုပါ။ သို့ဖြစ်စေကာမူ အသင်းတော်သည် သမ္မာတရားနှင့်မကိုက်ညီသည့် မတော်လျော်တော့သော ကျွန်ုပ်စံစနစ်၊ လူမျိုးရေးခွဲခြားမှု၊ တယူသန်အစွန်းရောက်ခြင်းနှင့် ကျားမခွဲခြား ဆက်ဆံခြင်း တို့အပေါ်သမ္မာတရားနှင့်အညီ တုန့်ပြန်ရန် နှေးကွေးလျက်သာရှိသည်ကို ခံစားရပါသည်။ ဤခေတ်ကာလ၌ အမျိုးသမီးများအား မတော်မတရား နှိမ့်ချဆက်ဆံမှု၌လည်း တော်လျော်စွာတုန့်ပြန်ရန် တုန့်နှေးနေဆဲဖြစ်သည်။ ဘုရားက ခရစ်တော်၌ ကျွန်စနစ်သာမက မိန်းမသားများ ကိုပါ လွတ်ခြင်းအခွင့်ပေးထားပြီးဖြစ်သည်။ ထုံးတမ်း ဓလေ့တခုကို ကျမ်းစာဖြင့် ချုပ်ကိုင်ခြင်းဟု မမြင်စေလိုပါ။

နောက်ဆွေးနွေးရန်တစ်ချက်ရှိသည်မှာ ကျမ်းအနက်ဖွင့်သူတယောက်အနေဖြင့် ကျွန်ုပ်နားလည်ထားသည်မှာ ကောရိန္တု အသင်းတော်သည် အလွန်နှောင့်ယှက်ခံရသော အသင်းတော်ဖြစ်သည်။ ရရှိထားသောဆုကျေးဇူးတို့၌ ဝါကြားမှု များလည်း ရှိလာသည်။ အမျိုးသမီးအချို့သည် ထိုအခြေအနေသို့ ရောက်ကြဟန်ရှိသည်။ ဧဖက်အသင်းတော်၌လည်း အမျိုးသမီး များ၏ အခွင့်အရေးကို လက်ကိုင်ပြု၍ အိမ်အသင်းတော်တို့၌ ပြောဆိုပိုင်ခွင့်ရှိသည့်လက်ထောက်ဘုန်းကြီးသဖွယ် အသုံးပြု၍ နှောင့်ယှက် မှားယွင်းသည့် အရာများလည်းရှိခဲ့သည်။

- ၈။ ဆက်လက်လေ့လာရန်အကြံပြုချက်၊
- ‘How to read the Bible For All It’s Worth’ by Gordon Fee and Daug Stuart (PP.61-77)
- ‘Gospel and Spirit : Issues in New Testament Hermeneutics’ by Gordon Fee
- ‘Hard Saying Of the Bible’ by Walter C. Kaiser, Peter H.Davids, F.F . Bruce and Manfred T.Branch (PP.613-616 ; 665-667)

ကျမ်းချက် ၁၁:၃၀-၃၇ ထိုအခါယေရှုသည် ရွာထဲသို့ မဝင်သေး။ မာသခရီးဦးကြိုပြုသော အရပ်၌ ရှိတော်မူသတည်း။ ထို့ကြောင့် နှစ်သိမ့်စေသောစကားကို ပြောလျက် မာရိနှင့်အတူအိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင်တဆောထ၍ ထွက်သွားသည်ကို မြင်ကြလျှင် ငိုကြွေးခြင်းငှါ သချိုင်းသို့ သွားပြီဟုဆို၍ သူ့နောက်သို့ လိုက်ကြ၏။ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ပျပ်ဝပ်လျက် သခင်၊ ကိုယ်တော်ရှိတော်မူလျှင်ကျွန်မ၏မောင်မသေပါဟု လျှောက်၏။ မာရိမှစ၍လိုက်လာသော ယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍ အလောင်းကိုအဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ကြည့်တော်မူပါဟု လျှောက်ကြ၏။ ယေရှုသည်မျက်ရည်ကျတော်မူ၏။ ယုဒလူတို့ကကြည့်ပါ။ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။ အချို့တို့က မျက်စိကန်းသောသူကို မြင်စေတော်မူ၏။ ဤသခင်သည် လာဇရုကို မသေစေခြင်းငှါ မတတ် နိုင်သလောဟု ဆိုကြ၏။

၁၁:၃၀ ဤအချက်သည်လည်း ကျမ်းရေးသူတပည့်တော်၏ မျက်မြင်သက်သေဖြစ်ခြင်းကိုပြသည်။

၁၁:၃၃ ‘အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍’ တိုက်ရိုက်ပြန်ဆိုရသော် “ဝိညာဉ်ထဲမှ အသက်ပြင်းစွာရှိသည်။” ဟုနားလည်ရသည်။ ဤအသုံးအနှုန်းကို သာမန်အားဖြင့် အမျက်ထွက်ခြင်း၌ အသုံးပြုလေ့ရှိသည် (ဒံယေလ၁၁:၃၀ (LXX) မာကု၁:၄၃, ၁၄:၅)။ သို့သော် ဤနေရာ၌မူ ပြင်းထန်သောစိတ်ခံစားမှုကို ပိုမိုရည်ညွှန်းလိုကြောင်းပြသည် (၁၈)။ အချို့အနက်ဖွင့်သူများက ဤပြင်းထန်သော စိတ်ခံစားမှုကို သေခြင်းနှင့်တိုက်ရိုက်ဆက်စပ်ပတ်သက်သော အမျက်ထွက်ခြင်းမျိုးအဖြစ်မြင်သော်လည်း သခင်ယေရှုအနေဖြင့် လူသား စင်စစ်ဖြစ်ခြင်း၏ စိတ်ခံစားမှု (၁၃၃၊ ၃၅၊ ၃၆၊ ၃၈) နှင့် ဤနေရာ၌ ထိုခံစားမှုကို ထိုသူတို့အား တော်ပြခြင်းဖြစ်သည်။

၁၁:၃၅ ‘ယေရှုသည်မျက်ရည်ကျတော်မူ၏’ သမ္မာကျမ်းစာတအုပ်လုံး၌ အတိုဆုံးအခဏ်းငယ်ဖြစ်သည်။ သေခြင်းတရားသည် ဤ လောကကမ္ဘာအတွက် ဘုရားသခင်၏ အလိုတော်လုံးဝမဟုတ်ပါ။ လူ၏ပုန်ကန်ခြင်းရလဒ်သာဖြစ်သည်။ ချစ်ခင်ရသူတိုင်းကိုဆုံးရှုံးရ သည့်အခါ နာကျင်ခံစားမှုကို သခင်ယေရှုခံစားရပါ၏။ နောက်တော်သို့ လိုက်သူတို့၏ တွေ့ကြုံခံစားရသမျှ ကိုယ်တော်လည်းခံစားရပါ ၏။ တိတ်ဆိတ်စွာငိုကြွေးခြင်းဖြစ်ရာ ၃၃၂ ကဲ့သို့ ချုံးပွဲချအော်ဟစ် ငိုကြွေးမှုမျိုးမဟုတ်ပါ။

၁၁:၃၇ ဟုတ်မှန်ကြောင်းထောက်ခံချက် အဖြေမျိုးကို ဦးတည်မျှော်လင့်သည့်မေးခွန်းမျိုးဖြစ်သည်။ ဤအချက်သည် ၂၁ မှ မာသ၏ယူ ချက်နှင့် ၃၂ မှ မာရိ၏ယူဆချက် ဖြစ်သည်။

ကျမ်းချက် ၁၁:၃၈-၄၄ တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေ တွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။ ကျောက်ကိုရွေ့ကြွလော့ဟု ယေရှုသည်မိန့်တော်မူလျှင် သေလွန်သောသူ၏နှမ မာသ က သခင်၊ ယခုဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။ ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင် ၏ဘုန်း အာနုဘော်တော်ကို မြင်ရလိမ့်မည်။ ငါပြောပြီမဟုတ်လော့ဟု မိန့်တော်မူ၏။ ထိုအခါသေလွန်သောသူ၏ သချိုင်း မှကျောက်ကို ရွေ့ကြွ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက် အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင် တော်မူသောကျေးဇူးတော် ကြီးလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင် တော် မူ သည်ကို အကျွန်ုပ် သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤ လူအပေါင်းတို့ သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက် တော် မူပြီးမှ လာရေထွက် ၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါသေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ် လျှက် မျက်နှာကိုလည်း ပုဝါနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း သူ့ကိုဖြည့်၍ လွှတ် ကြ လော့ဟုမိန့်တော်မူ၏။

၁၁:၃၈ “သချိုင်းတွင်း” ထိုကာလအခါ ပါလက်စတိုင်းဒေသ၌ သချိုင်းတွင်းများမှာ

- ၁။ သဘာဝအလျောက်ဖြစ်သော လှိုဏ်ဂူ (Baba Bathra 6:8)
- ၂။ ကမ်းပါးနံရံ၌ လှိုဏ်ကိုတူး၍ ကျောက်တုံးအပိုင်းကို တူးထားသည့် မြောင်းအတိုင်းလိုမဲ့၍ ဂူကိုပိတ်ခြင်း၊
- ၃။ မြေ၌တွင်းတူး၍ ကျောက်တုံးကြီးများနှင့်ပိတ်သည့်တွင်း၊ ဟူ၍ရှိရာ ရှေးဟောင်းသုတေသီတို့ တွေ့ရှိချက်အရ ယေရှုလင် ဇရိယာအတွက် #၁ သည် ဖြစ်နိုင်ဖွယ်အရှိဆုံးဖြစ်သည်။

၁၁:၃၉ “ကျောက်ကိုရွေ့လော့” ဂူအဝရှိမြောင်းထဲ၌ ကျောက်တုံးကိုညှပ်ထည့် သည့်နည်းလမ်းများ သချိုင်းဖောက်သူများနှင့် တိရိစ္ဆာန်များ အလွယ်တကူ မဖောက်နိုင်ရန် စီမံခြင်းဖြစ်သည်။

☐ “လေးရက်ရှိပါပြီ” ဂရိအသုံးအနှုံးဖြစ်၍ တိုက်ရိုက်ပြန်ဆိုသော် လေးရက်သားလူ ဟုနားလည်ရသည်။

၁၁:၄၀ “လျှင်” Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုဖြစ်သည်။ ဟုတ်မှန်ကြောင်းဝန်ခံစေ သည့်မေးခွန်းမျိုးဖြစ်သည်။

☐ “ဘုရားသခင်၏ဘုန်းအာနုဘော်တော်” ယေရှု၏လုပ်ဆောင်မှုတို့၌ ဘုရားသခင်၏ဘုန်းအာနုဘော်ကိုမြင်စေသည်။ (၁:၄) (၁:၁၄ မှ မှတ်စုကိုရှု။)

၁၁:၄၁ “ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်” သာမန်အားဖြင့် ယုဒလူမျိုးတို့၏ ဆုတောင်းဟန်မှာ လက်ကိုချိမြှောက် လျက် ကောင်းကင်သို့မျှော်ကြည့် (မျက်စိဖွင့်လျက်) ၍ ဆုတောင်းလေ့ရှိကြသည်။ ဆုတောင်းခြင်းအတွက် အသုံးအနှုံးတခုဖြစ်သည်။

☐ ‘အကျွန်ုပ်စကားကို နားထောင်တော်မူသော’ ယေရှုသည် ခမည်းတော်အသံကို နားထောင်၍ (၈:၂၆,၄၀, ၁၅:၁၅) ခမည်း တော်ကလည်း သားတော်ကို နားထောင်တော်မူသည်။ ယေရှုအား နားထောင်သောသူတို့၌လည်း ထာဝရအသက်ရှိ၏။ မကြာခဏတွေ့ ရသော ဤ ‘ကြည့်မြင်ခြင်း’ နှင့် ‘နားထောင်ခြင်း’ တို့သည် ‘လက်ခံခြင်း’ (၁:၁၂) နှင့် ‘ယုံကြည်ခြင်း’ (၃:၁၆) တို့ကဲ့သို့ပင် ယှဉ်တွဲ သောဝေါဟာရ အသုံးအနှုံးများဖြစ်သည်။ ယေရှု၏အသံတော်အားကြားခြင်းဖြင့် လာရေ အသက်ပြန်ရှင်ခွင့်ရလေသည်။

၁၁:၄၂ သခင်ယေရှု၏ဆုတောင်းခြင်းနှင့် နိမိတ်လက္ခဏာတို့၏ ရည်ရွယ်ချက်ကို ဘော်ပြခြင်းဖြစ်သည်။ သခင်ယေရှုက ဤနိမိတ်လက္ခဏာအားဖြင့် တပည့်တော်တို့၏ ယုံကြည်ခြင်းကို အထောက်အမဖြစ်စေ၍ ဤနေရာ၌မူ ယေရုရှလင်မှ ယုဒလူတို့၏အစပြုယုံကြည်ခြင်းကို ဖြစ်စေသည်။

သီဩလော်ဂျီဆိုင်ရာ နားလည်ရသည်မှာ ခမည်းတော်ဘုရား၏ အခွင့်အာဏာနှင့် ဦးစားပေးလုပ်ဆောင်တော်မူချက်တို့အား ယေရှုအားဖြင့် ထင်ရှားပြခြင်းဖြစ်သည် (၅:၁၉, ၃၀, ၈:၂၈, ၁၂:၄၉, ၁၄:၁၀)။ ဤနိမိတ်လက္ခဏာ အားဖြင့်ခမည်းတော်နှင့်သားတော်၏ အလွန်နက်နဲသော ဆက်နွယ်မှုကို ဘော်ပြနားလည်စေသည်။ (အထူးဆွေးနွေးချက် Apostellō ၅:၂၄ ကိုရှု။)

၁၁:၄၃ ‘လာရေထွက်၍လာလော့ဟုကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏’ အကယ်၍များသာ သခင်ယေရှုက လာရေ၏အမည်ကို သာ သတ်သတ်မှတ်မှတ်မသုံးသော် သချိုင်းတွင်းရှိသမျှဖွင့်လှစ်၍ အလောင်းရှိသမျှထမြောက်ကြလိမ့်မည်ဟု ပြောစမှတ်ရှိလေသည်။

၁၁:၄၄ အလောင်းကို မြှုပ်နှံရန်ပြင်ဆင်ရာ၌ လူသေကိုရေချိုးသန့်စင်ပြီး အသွေးနဲ့သာ စီမံထားသော အဝတ်ပိတ်စဖြင့်ပတ်ရစ်လေ့ရှိကြသည်။ သေဆုံးလျှင်သေဆုံးခြင်း နှစ်ဆယ့်လေးနာရီအတွင်း သဂြိုလ်လေ့ရှိသည်။ ယုဒလူတို့၌ အလောင်းကိုဆေးရေစိမ်စီမံခြင်းမျိုး မရှိပေ။

အထူးဆွေးနွေးချက်ခေါင်းစဉ် “သဂြိုလ်ခြင်းလုပ်ထုံးလုပ်နည်းများ”

၁။ မက်ဆိုပိုတေးမီးယား၊

- က။ တော်လျော်သော သဂြိုလ်ခြင်းက နောင်တမလွန်ပျော်ရွှင်ချမ်းမြေ့မှုအတွက် အလွန်အရေးကြီးသည်။
- ခ။ မက်ဆိုပိုတေးမီးယားတို့၏ တိုင်တည်လေ့ရှိသော ဥပမာတခုမှာ “သင်၏ရုပ်ခန္ဓာအားမြေကြီးမှ မရရှိပါစေနှင့်” ဟူ၍ဖြစ်သည်။

၂။ ဓမ္မဟောင်း၊

- က။ တော်လျော်သော သဂြိုလ်ခြင်းသည် အလွန်အရေးကြီးသည်။ (ဒေသနာ ၆:၃)
- ခ။ အလျှင်အမြန်ပြုရမည့် အမှုဖြစ်သည်။ (ကမ္ဘာဦး၂၃ မှ “စာရာ” နှင့် ကမ္ဘာဦး၃၅:၁၉ မှ “နာခေလ” နှင့် တရားဟောရာ ၂၁:၂၃ ကိုမှတ်ရန်။)
- ဂ။ မတော်လျော်သော သဂြိုလ်ခြင်းသည် ငြင်းပယ်ခြင်းနှင့် အပြစ်၏လက္ခဏာတခုဖြစ်သည်။
 - ၁) တရားဟောရာ ၂၈:၂၆
 - ၂) ဟေရှာယ ၁၄:၂၀
 - ၃) ယေရမိ ၈:၂, ၂၂:၁၉
- ဃ။ သဂြိုလ်ခြင်းအမှုကို ဖြစ်နိုင်လျှင် မိသားစုသချိုင်းမြေ၌သာ ပြီးစီးလုပ်ဆောင်ရန်ဖြစ်သည်။
- င။ အီဂျစ်တို့ကဲ့သို့ ဆေးစီရင်ခြင်းမျိုးမရှိပေ။ လူသည်မြေကဖြစ်၍ မြေသို့ပြန်သွားရမည်။ (ကမ္ဘာဦး၃:၁၉, ဆာလံ၁၀၃:၁၄, ၁၀၄:၂၉)
- စ။ ယုဒဘာသာမှ ရဗ္ဗိတို့အတွက်မူ တဘက်မှဈာပနကို တော်လျော်သော အလေးထားမှုရှိသလို တဘက်မှလည်း လူ အသေကောင်နှင့် စပ်လျဉ်း၍ ထိတွေ့မှုမှ ညစ်ညူးမှုကို ဖြစ်စေ သည်ဟူသော ခံယူချက် နှစ်ခုအကြား မျှတစွာ ရပ်တည်ဘို့ရန် အလွန်ခက်ခဲမှုရှိလေသည်။

၃။ ဓမ္မသစ်၊

- က။ သေလျှင်သေချင်း ၂၄ နာရီအတွင်း သဂြိုလ်ဘို့ရန်စီစဉ်ရသည်။ တဖန် သချိုင်းဂူကိုလည်း သုံးရက်တိုင်တိုင် မကြာခဏစောင့်ကြည့်ရသည်။ အကြောင်းမှာ သေသူ၏ဝိညာဉ်က ထိုကာလအတွင်း ခန္ဓာဆီသို့ပြန်လာနိုင်သည်ဟု ယုံကြည်ယူဆသောကြောင့်ဖြစ်သည်။ (ယော ၁၁:၃၉)
- ခ။ သဂြိုလ်ခြင်းအမှု၌ သန့်စင်ခြင်းနှင့် အလောင်းကိုပတ်စည်းခြင်းတို့ ပါဝင်သည်။ (ယော ၁၁:၄၄, ၁၉:၃၉-၄၀)
- ဂ။ ယုဒဘာသာနှင့် ခရစ်ယာန် တို့၏ ဈာပနလုပ်ထုံးနှင့် ပထမရာစု အတွင်း သချိုင်းဂူ၌ ကပျဉ်းရေးထိုးခြင်း အမှုတို့တွင် ခြားနားမှုမရှိလှပေ။

ကျမ်းချက် ၁၁:၄၅-၄၆ ထိုအခါမာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသော အမှုကိုမြင်လျှင် ကိုယ်တော်ကို ယုံကြည်ကြ၏။ အချို့မူကား ဖါရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသော အမှုကိုကြားပြောကြ၏။

၁၁:၄၅ ‘ထိုအခါ ... ယုဒလူအများတို့သည် ... ကိုယ်တော်ကိုယုံကြည်ကြ၏’ ဤခရစ်ဝင်ကျမ်း၏ ဦးတည်ချက်အကြောင်း အရာပင်ဖြစ်သည်။ (၂၀:၃၀-၃၁) ဤစကားစုသည်လည်း သာဓကတစ်ခုဖြစ်လာသည် (၂:၂၃, ၇:၃၁, ၈:၃၀, ၁၀:၄၂, ၁၁:၄၅, ၁၂:၁၁,၄၂)။ သို့ဖြစ်စေကာမူ တဖန်ဖော်ပြရလျှင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယုံကြည်ခြင်းအနေအထားအမျိုးမျိုးတွေ့ရရာ အမြဲတစေ ကယ်တင်ခြင်းနှင့်ဆိုင်သော ယုံကြည်ခြင်း အဆင့်မျိုးမဟုတ်တတ်ပေ (၂:၂၃-၂၅, ၈:၃၀ မှစ၍)။ (အထူးဆွေးနွေးချက် ၂:၂၃ကိုရှု။)

၁၁:၄၆ “အချို့မူကား ဖါရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသော အမှုကိုကြားပြောကြ၏” ဤမျှ အံ့ဘွယ်သွန်သင်ချက်နှင့် ကြီးစွာသော နိမိတ်လက္ခဏာကို မြင်လျှက်ပင် ဝိညာဉ်ရေးရာ အမြင်ကန်းခြင်းအတိုင်းအဆမှာ အလွန်အံ့ဘွယ်ဖြစ်သည်။ သို့သော် ငြားလည်း သခင်ယေရှုက ကိုယ်တော်အားယုံကြည်လာသူတို့နှင့် ကိုယ်တော်၏သမ္မတရားကို ငြင်းပယ်သောသူများကို ကွဲပြားစေလေသည်။ ဤမျှကြီးသော နိမိတ်လက္ခဏာကပင် ယုံကြည်ခြင်းကို မဖြစ်စေတတ်ပေ။ (လုကာ၁၆:၃၀-၃၁)

ကျမ်းချက် ၁၁:၄၇-၅၃ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖါရိရှဲများသည် လွတ်အရာရှိတို့ကိုစည်းဝေးစေပြီးလျှင် ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကိုပြု၏။ သူ့ကိုဤသို့ အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်၌ နေ ကိုငှင်း၊ ငါတို့အမျိုးကို ငှင်း၊ သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။ ထိုသူတို့အဝင် ထိုနှစ်တွင်ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ အမည်ရှိသောသူက သင်တို့သည် အလျှင်းမသိကြ။ ယုဒလူမျိုး အကုန်အစင်ပျက်ဆီးသည်ထက် လူတယောက်သည် လူများတို့အတွက် သေသော်သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကား ဟုပြောဆို၏။ ထိုစကားကို ကိုယ်အလိုအလျောက်ပြောဆိုသည် မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍ငှင်း၊ ထိုအမျိုးအတွက် သာမက အရပ်ရပ်တို့၌ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်း၌ သေရမည်ဟူ၍ငှင်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော၏။ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကို သတ်ခြင်း၌ တိုင်ပင်ကြံစည်ကြ၏။

၁၁:၄၇ ‘ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖါရိရှဲများသည် လွတ်အရာရှိတို့ကိုစည်းဝေးစေပြီးလျှင်’ ယေရှုလင်မြို့မှ ယုဒလူမျိုးတို့၏ အကြီးမြင့်ဆုံးဆန်ဟီဒရင်လွတ်တော်ဖြစ်ပြီး ဒေသန္တရအသင်းဝင် အယောက်၇၀ ပါဝင်သည်။ ယဇ်ပုရောဟိတ်များမှာ မောရေရေးသားသောကျမ်းများကိုသာ လက်ခံ၍ ရှင်ပြန်ထမြောက်ခြင်းကိုလက်မခံနိုင်သည့် ဇဒ္ဒါကများဖြစ်ပြီး နိုင်ငံရေးနှင့်ဘာသာရေး ခံယူချက်တူသူလူစုဖြစ်သည်။ ဖါရိရှဲများမှာမူ ပိုမိုထင်ရှားခြင်းရှိကြ၍ တရားဝင်ဘာသာရေးအုပ်စုဖြစ်သည်အတိုင်း (၁) ဓမ္မဟောင်းတခုလုံး (၂) ကောင်းကင်တမန်များ၏လုပ်ဆောင်မှု၊ (၃) နှင့်ဤဘဝပြီးနောက်ဘဝကို ယုံကြည်လက်ခံသူများဖြစ်သည်။ ဤအုပ်စုနှစ်စုသည် ရန်ငြိုးရန်ဘက်များဖြစ်သည့်တိုင် ဤနေရာ၌ပေါင်းစည်းညီညွတ်နေကြပြန်သည်မှာ အံ့ဘွယ်ဖြစ်သည်။ (အထူးဆွေးနွေးချက် ‘ဖါရိရှဲ’ ၁:၂၄ နှင့် ‘ဆန်ဟီဒရင်’ ၃:၁ကိုရှု။)

☐ ‘ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြု၏’ သခင်ယေရှုအား ‘ထိုသူ’ ဟု ညွှန်းဆိုမှုမှာ ကိုယ်တော်အမည်နာမပင် မသုံးဘဲ ပမာမခန့် ပြုသည့် နည်းလမ်းဖြစ်သည်။ လာဇရုထမြောက်ခြင်းကဲ့သို့သော ကြီးသောနိမိတ်လက္ခဏာမျိုးကို မျက်ဝါးထင်ထင်တွေ့မြင်ကြလျက်ပင် ငှင်းတို့၏တဘက်စောင်းနင်းကြိုတင်ကြံစည်မှုများအားဖြင့် ထိုသူတို့၏မျက်စိများလုံးလုံးလျားလျားကန်းနေခြင်းမှာ အံ့ဘွယ်ပင် (၂ကော ၄:၄)။

☐ ‘လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်’ သီဩလော်ဂျီဆိုင်ရာ သဘောတူညီမှုမရှိသည်သာမက မနာလိုစိတ်ဖြစ်လာ ခြင်းက သခင်ယေရှုအား မယုံကြည်ခြင်းနှင့် စိုးရွံ့မှု၏ အရင်းခံဖြစ်လာသည်။ ‘လူခပ်သိမ်း’ ဟုရည်ညွှန်းခြင်း မှာလည်း ရှာဖွေတို့နှင့် တပါးအမျိုးသားများကိုပင် ရည်ညွှန်းဟန်ရှိသည်။ (၁၀:၁၆) နိုင်ငံရေးနှင့်ဆက်စပ်သော စိုးရိမ်ကြောက်ရွံ့မှုလည်း ငှင်းတို့၌ရှိနေသည်။ (ရောမအစိုးရ၏ချုပ်ကိုင်မှု)

▣ ‘ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်၌နက်ကိုငှင်း၊ ငါတို့အမျိုးကိုငှင်း၊ သုတ်သင်ပယ်ရှင်းကြလိမ့်မည်’ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရှိ သရော်သော ပရောဖက်ပြုခြင်းများထဲမှ တချက်ဖြစ်ပြီး AD -70 ၌ ရောမဗိုလ်ချုပ် (နောက်ပိုင်း ဧကရာဇ်မင်း) Titus အားဖြင့် ဧကန်ပြည့်စုံခြင်းသို့ ရောက်ခဲ့ရသည်။

နိုင်ငံရေးနှင့်ပတ်သက်၍ ရောမလူတို့၏ အုပ်စိုးမှုသည် ယုဒတို့၏နောက်ဆုံးကာလ (နောက်ဆုံးသောအချိန်ကာလ) မျှော်လင့်ခြင်းနှင့် စပ်ဆိုင်၍ ပြည့်စုံလာရန် လိုအပ်သေးသော အချက်တချက်ဖြစ်သည်။ ၎င်းတို့ယုံကြည်ထားသည်မှာ ဘုရားသခင်က ဘာသာရေး/စစ်ရေး အသွင်ဆောင်သော ဓမ္မဟောင်းမှ တရားသူကြီးများကဲ့သို့ ရောမအင်ပါယာ၏လက်အောက်မှ ကယ်လွတ်ပေးမည့်သူကို စေလွှတ်မည်ဟု မျှော်လင့်ထားကြသည်။ ဤမဟာမျှော်လင့်ချက်ပြည့်စုံရန် အလို၌ အချို့မေရိယအတုအယောင်များက ဦးဆောင်တော်လှန်ခဲ့ကြသည်လည်းရှိသည်။

သခင်ယေရှုက မိမိ၏နိုင်ငံတော်သည် ယာယီ/ နိုင်ငံရေးနှင့် ဆိုင်သောအုပ်စိုးမှုမျိုးမဟုတ်ဘဲ (၁၈: ၃၆) ဝိညာဉ်ရေးရာ အုပ်စိုးမှုသည် အနာဂတ်၌ တကမ္ဘာလုံးဆိုင်ရာ ပြီးပြည့်စုံလာမည့် နိုင်ငံတော်ဖြစ်ကြောင်း မိန့်ဆိုသည်။ (ဗျာဒိတ်ကျမ်း) ဓမ္မဟောင်းမှ ပရောဖက်ပြုချက်များပြည့်စုံလာရန် ကိုယ်တော်မိန့်ဆိုသော်လည်း ယုဒလူတို့၏ အမျိုးသားရေးဝါဒီကြောင့် အလုံးစုံမပြည့်စုံသေးသော ထိုကာလအခါ ကိုယ်တော်အားငြင်းပယ်သူတို့မှာ ယုဒလူမျိုးသာလျှင်ဖြစ်သည်။

၁၁:၄၉ ‘ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူ’ ယဇ်ပုရောဟိတ်မင်းဟူသည်မှာ ရာသက်ပန်ထမ်းဆောင်ရသည့် အရိုက်အရာဖြစ်၍ သားများထဲမှတစ်ဦးကို လွှဲပြောင်းပေးရမည် (ထွက်မြောက်ရာ ၂၈) ဖြစ်သော်လည်း ရောမအင်ပါယာလက်အောက်ရောက်ချိန်မှစ၍ သံလွင်တောင်နှင့် ဗိမာန်တော်ဧရိယာ ပေါ်အခြေပြု၍ အကျိုးအမြတ်များစွာရတယ်ရာရှိရာ ယဇ်ပုရောဟိတ်ရာထူးကို အမြင့်ဆုံးလေလံတင်ရောင်းချကြသည်။ ‘ကယာဖ’ ယဇ်ပုရောဟိတ်ရာထူးကို AD 18 – 36 ထိထမ်းဆောင်ခဲ့သည်။ (ယဇ်ပုရောဟိတ်မင်း Annas ၏ သားမက်ဖြစ်သည်။ AD 6-15)

၁၁:၅၀-၅၂ ‘လူတယောက်သည် လူများတို့အတွက် သေသော်သာ၍ကောင်းသည်’ ဓမ္မဟောင်းနောက်ခံဖြစ်၍ ယုဒတို့ရှုထောင့်အားဖြင့် “ကိုယ်ခန္ဓာနာကျင်စေသော အပြစ်ဒဏ်” ပုံစံဖြစ်သည်။ လူတစ်ဦး၏ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းက အကုန်လုံးအပေါ်သက်ရောက်မှုရှိနိုင်သည် (အာဒံ/ဧဝ , အာခန်)။ ဤခံယူချက်က ယဇ်ပုရောဟိတ်မင်းစနစ်အတွက် အထောက်အမဖြစ်လာရာ အထူးသဖြင့် အပြစ်ဖြေရာယဇ် (ဝတ်ပြုရာ ၁၆) ၌ အပြစ်အနာအဆာကင်းသော တိရစ္ဆာန်က တမျိုးသားလုံး၏အပြစ်ကို ဆောင်ယူသည့် အဓိပ္ပါယ်ဖြစ်လာသည်။ ဤအချက်သည် မေရိယဆိုင်ရာ ခံယူချက် ဟေရှာယ ၅၃ ကိုနောက်ခံပြုသည့် အရာလည်းဖြစ်လာသည်။ ဓမ္မသစ်၌မူ အာဒံ/ခရစ်တော်၏ ကိုယ်စားပြုချက်ကို ဘော်ပြသည့် ရောမဗျာဒိတ် ၂၁-၂၂ ၌ ဤခံယူချက်ကတဖန်ထင်ဟပ်လျက်ရှိသည်။

- ၁၁:၅၁ NASB, REV, NET - ‘ယေရှုသည် ... သေရတော့မည်’
- NKJV, NIV, REB - ‘ယေရှုသည် ... သေရလိမ့်မည်’
- NRSV - ‘ယေရှုသည် ... သေလုပြီ’
- NJB - ‘ယေရှုသည် ... သေရမည်’

NIDOTTE, Vol.1, P.326 ၌ ခရစ်တော်၏ရွေးနှုတ်ကယ်တင်ခြင်းလုပ်ဆောင်မှုအတွက် ဘုရားသခင်၏အလိုတော်ကို အသုံးပြုသည့်အခါ သီဩလော်ရှိဆိုင်ရာ မှတ်ချက်ကောင်းတစ်ခုဖြစ်သည့် ကြိယာ mellō (ရမည်၊ ဖြစ်ရမည်၊ သေချာရမည်) ကိုဖော်ပြသည်။

- ၁။ မာကု၁၀:၃၂
 - ၂။ မသံ၁၇:၂၂
 - ၃။ လုကာဇ်၃၁,၄၄, ၂၄:၂၁, တမန်တော်၂၆:၂၃
 - ၄။ ယောဟုး၃၉, ၁၁:၅၁, ၁၂:၃၃, ၁၄:၂၂, ၁၈:၃၂
- ယုဒ၏ သစ္စာဖောက်မှု လိုအပ်သည့်အချက်၌လည်းအသုံးပြုသည်။
- ၁။ လုကာ၂၂:၂၃
 - ၂။ ယောဟုး၇၁, ၁၂:၄

ရှင်လုကာ က တမန်တော်ဝတ္ထု၌ ဤအချက်ကို ပရောဖက်ပြုချက်ပြည့်စုံခြင်း အတွက်အသုံးပြုသည်(တမန်တော်၁၁:၂၈, ၂၄:၁၅, ၂၆:၂၂)။ ရွေးနှုတ်ကယ်တင်ခြင်း ဖြစ်စဉ်အားလုံးသည် ဘုရားသခင်လက်တော်ထံ၌သာရှိသည်(တမန်တော်၂:၂၃, ၃:၁၈, ၄:၂၈, ၁၃:၂၉)။

၁၁:၅၂ ‘အရပ်ရပ်တို့၌ ကွဲပြားလျှက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှါ’ ဤအချက်သည် ၁၀:၁၆ နှင့် ယှဉ်တွဲတော်ပြန်နိုင်သည့် ယောဟန်၏ မှတ်ချက်တခု ဖြစ်ဟန်ရှိသည်။

၁။ ပါလက်စတိုင်းဒေသပြင်ပရှိ ယုဒလူမျိုးများ၊

၂။ ရှုမာရီတို့ကဲ့သို့ ယုဒ သွေးနှောသူများ၊

၃။ တပါးအမျိုးသားများ ကိုရည်ညွှန်းနိုင်သည်။

ယုဆချက် #၃ အသင့်လျော်ဆုံးဖြစ်ဖွယ်ရှိသည်။ မည်သည့်အချက်ကိုရည်ညွှန်းသည်ဖြစ်စေ သခင်ယေရှု၏အသေခံခြင်းက တလုံးတဝ တည်းဖြစ်သော “ယုံကြည်သူများ” ကို ဆောင်ကျဉ်းစေမည်သာဖြစ်သည်(၁:၂၉, ၃:၁၆, ၄:၄၂, ၁၀:၁၆)။

၁၁:၅၃ ‘ထိုနေ့မှစ၍ ကိုယ်တော်၏ အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏’ ထပ်မံ၍တော်ပြသော ရှင်ယောဟန်ခရစ်ဝင် ၏ ဦးတည်ချက် အကြောင်းအရာဖြစ်သည်။ (၅:၁၈, ၇:၁၉, ၈:၅၉, ၁၀:၃၉, ၁၁:၈)

ကျမ်းချက် ၁၁:၅၄ ထို့ကြောင့်ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တော နှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ ကြွ၍ တပည့်တော်တို့နှင့်အတူနေတော်မူ၏။

၁၁:၅၄ ‘ထို့ကြောင့်ယေရှုသည် နောက်တဖန် ယုဒလူတို့တွင် ထင်ရှားစွာမလှည့်လည်ဘဲ’ ယော ၁၂သည် သခင်ယေရှုအနေဖြင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန် နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။

အသုံးအနှုံးကို ရှင်ယောဟန်ခရစ်ဝင်၌ “ထင်ရှားစွာ” (၇:၂၆, ၁၁:၅၄, ၁၈:၂၀) ဟု သုံးနှုံးသော်လည်း သာမန်အားဖြင့် “ရဲရင့် စွာ” ဟုနားလည်ရသည်။ အထူးဆွေးနွေးချက် ၇:၄ ကိုရှု။

☐ “ဧဖရိမ်အမည်ရှိသောမြို့” ဤမြို့သည် ရှုမာရီနယ် ဗက်လင်မြို့နှင့် နီးသောအရပ်၌ရှိပါသည်။ (၂ရာချုပ် ၁၃:၁၉)

ကျမ်းချက် ၁၁:၅၅-၅၇ ယုဒပဿခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကို သန့်ရှင်းစေခြင်းငှါ ပွဲမခံမီအရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။ ထိုသူတို့သည် ယေရှုကိုရှာဖွေ၍ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း သူသည် ပွဲသို့မလာ သလောဟု ဗိမာန်တော်၌ရပ်လျှက် အချင်းချင်းမေးမြန်းကြ၏။ ထိုအခါ အဘယ်သူသည်ယေရှုရှိရာ အရပ်ကိုသိလျှင် သူ့ကို ဘမ်းဆီးစေခြင်းငှါ ပြည့်နီရမည်ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖါရိရှဲတို့သည် မှာခဲ့ကြပြီ။

၁၁:၅၅-၅၇ ဤကျမ်းပိုဒ်မှာ အခဏ်းကြီး ၁၁ နှင့် ၁၂ ၏ အချိတ်အဆက်ဖြစ်သည်။

၁၁:၅၅ “မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ” ပဿခါပွဲအတွက် ပြင်ဆင်ရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သန့်ရှင်းစေခြင်းဖြစ်သည်။ သခင်ယေရှုအနေဖြင့် ထိုဒေသ၌ မည်ရွှေ့မည်မျှကာလတိုင်အောင် ဩဝါဒပေး၊ ဟောပြော၊ အမှုတော်ဆောင်ခဲ့သည်ဟူသောအချက်မှာ အငြင်းပွားစရာ တချက်အဖြစ်ရှိနေဆဲဖြစ်သည်။ ကျန်ခရစ်ဝင်သုံးကျမ်းတည်ဆောက်ပုံအရ တနစ်၊ သို့မဟုတ် နစ်နစ် ဖြစ်ဖွယ်ရှိသော် လည်း၊ ရှင်ယောဟန်ခရစ်ဝင်၌မူ (နစ်စဉ်ကျင်းပသော) ပဿခါပွဲကို အကြိမ်ကြိမ်တွေ့ရသည်။ သုံးကြိမ်အနည်းဆုံး သေချာစွာတော်ပြရာ (၂:၁၃, ၆:၄ နှင့် ၁၁:၅၅) ၅:၁ ကို ပါရေတွက်လျှင် လေးကြိမ်ပင်ဖြစ်ဖွယ်ရှိနေသည်။

၁၁:၅၇ ဤအချက်မှာ ယောဟန်၏ နောက်ထပ်မှတ်ချက်တခုဖြစ်သည်။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာ ဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်း စာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပခါနကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခဏ်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမ ဖြစ်စေပါသည်။

၁။ အဘယ့်ကြောင့် လာရေသေဆုံးရသည့်တိုင် သခင်ယေရှုအခွင့်ပေးသနည်း?

၂။ မည်သူ့ကို ရည်ရွယ်ဦးတည်သော နိမိတ်လက္ခဏာနည်း?

၃။ ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ကိုပြန်ရခြင်း အကြား ကွာခြားမှုသည် အဘယ်နည်း?

၄။ လာရေ၏ထမြောက်ခြင်းက ယုဒခေါင်းဆောင်ပိုင်းအတွက် အဘယ့်ကြောင့်စိုးရိမ်စရာဖြစ်ရသနည်း?

အခဏ်းကြီးတစ်ဆယ့်နှစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောစာပိုဒ်ခွဲပြယေား

UBS ⁴	NKJV	NRSV	TEV	NJB
ဗေသနိဉ်ဆီလူးခြင်း	ဗေသနိဉ်ဆီလူးခြင်း	ဗေသနိဉ်ဆီလူးခြင်း	ယေရှုအားဗေသနိဉ်ဆီလူးခြင်း	ဗေသနိဉ်ဆီလူးခြင်း
၁၂:၁-၈	၁၂:၁-၈	၁၂:၁-၈	၁၂:၁-၆ ၁၂:၇-၈	၁၂:၁-၈
လာရေအားလျှို့ဝှက်ကြံစည်ခြင်း	လာရေအားသတ်ရန်ကြံစည်ခြင်း		လာရေအားလျှို့ဝှက်ကြံစည်ခြင်း	
၁၂:၉-၁၁	၁၂:၉-၁၁	၁၂:၉-၁၁	၁၂:၉-၁၁	၁၂:၉-၁၁
ယေရှုလင်သို့အောင်မြင်စွာဝင်ရောက်ခြင်း	အောင်မြင်စွာဝင်ရောက်ခြင်း	စွဲပလွန်ခက်တနင်္ဂနွေ	ယေရှုလင်သို့အောင်မြင်စွာဝင်ရောက်ခြင်း	မေရှိယယေရှုလင်သို့ဝင်ရောက်ခြင်း
၁၂:၁၂-၁၉	၁၂:၁၂-၁၉	၁၂:၁၂-၁၉	၁၂:၁၂-၁၃ ၁၂:၁၄ ၁၂:၁၅ ၁၂:၁၆ ၁၂:၁၇ ၁၂:၁၈-၁၉	၁၂:၁၂-၁၉
ဟေလသလူအချို့ယေရှုကိုရှာခြင်း၊	များစွာသောစပါးနံ	ယေရှု၏ထင်ရှားစွာအမှုတော်ဆောင်မှုအဆုံးသတ်ခြင်း၊	ဟေလသလူအချို့ကိုယေရှုရှာခြင်း	ယေရှုကမိမိ၏အသေခံခြင်းနှင့်ဘုန်းပွင့်ခြင်းကိုကြိုတင်ဟောကြားခြင်း၊
၁၂:၂၀-၂၆	၁၂:၂၀-၂၆	၁၂:၂၀-၂၆	၁၂:၂၀-၂၁ ၁၂:၂၂-၂၆	၁၂:၂၀-၂၈က
လူသားသည်မြှောက်ထားခြင်းကိုခံရမည်။	ယေရှုကကားတိုင်ပေါ်အသေခံမည့်အမှုကိုကြို၍အသိပေးခြင်း		ယေရှုကမိမိအသေခံမည့်အရာကို ကြိုတင်မိန့်ဆိုခြင်း၊	
၁၂:၂၇-၃၆က	၁၂:၂၇-၃၆	၁၂:၂၇-၃၆	၁၂:၂၇-၂၈က ၁၂:၂၈ခ ၁၂:၂၉ ၁၂:၃၀-၃၃ ၁၂:၃၄ ၁၂:၃၅-၃၆က	၁၂:၂၈ခ ၁၂:၂၉-၃၂ ၁၂:၃၃-၃၆က
ယုဒလူတို့၏မယုံကြည်မှု	ကျွန်ုပ်တို့သတင်းစကားကိုအဘယ်သူယုံသနည်း		လူထု၏မယုံကြည်ခြင်း	

၁၂:၃၆၁-၄၃

၁၂:၃၆၁-၄၃

၁၂:၃၆၁-၃၈

၁၂:၃၆၁
နိဂုံးချုပ်၊ ယုဒလူတို့၊
မယုံကြည်ခြင်း

၁၂:၃၇-၄၁

၁၂:၃၉-၄၀

၁၂:၃၇-၃၈

၁၂:၃၉-၄၀

၁၂:၄၁

အလင်း၌လျှောက်
လှမ်းခြင်း၊

၁၂:၄၂-၄၃

၁၂:၄၂-၅၀

ယေရှု၏နှုတ်တော်
ထွက်အားဖြင့် စီရင်
ခြင်း၊

၁၂:၄၂-၅၀

ယေရှု၏နှုတ်တော်
ထွက်အားဖြင့်စီရင်
ခြင်း၊

၁၂:၄၄-၅၀

၁၂:၄၄-၅၀

၁၂:၄၄-၅၀

ဖတ်ရှုရန်လမ်းညွှန်၊

မူရင်းကျမ်းရေးသူ ရည်ရွယ်သည်အတိုင်း အပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် လေ့လာမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြခြင်းသည်သာ အခရာကျပါသည်။

အခန်းငယ် ၁-၅၀ မှ ကျမ်းအဆက်အစပ်များကို ခြုံငုံလေ့လာခြင်း၊

- က။ သခင်ယေရှုအား အမျိုးသမီးတဦး၏ဆီလူးခြင်းကို ခရစ်ဝင်ကျမ်းလေးကျမ်းလုံးက ဘော်ပြထားသည်ဖြစ်ရာ ဤဖြစ်စဉ်သည် ခရစ်ဝင်ကျမ်းရေးသူ အားလုံးအတွက် ထူးခြားချက်ရှိပုံရသည်။ သို့ဖြစ်သော်လည်း မာကု ၁၄:၃-၉၊ မသု ၂၆:၆-၁၃ နှင့် ယော၁၂:၂-၈ မှ အမျိုးသမီးသည် ဗေသနိမှ လာဇရု၏နှမ မာရိဖြစ်ကြောင်း တွေ့ရသော်လည်း လုကာ ၇:၃၆-၅၀ မှ အမျိုးသမီးမှာမူ ဂါလိလဲနယ်မှ ဆိုးသောမိန်းမတဦးဖြစ်ကြောင်း ဘော်ပြထားသည်။
- ခ။ သခင်ယေရှု လူထု အကြားထင်ရှားစွာ အမှုတော်ဆောင် ခြင်းကို အခန်းကြီး ၁၂ က အဆုံးသတ်ထားသည် (၂၉)။ ကိုယ်တော်အနေဖြင့် ယုဒခေါင်းဆောင်ပိုင်းအား ယုံကြည်ခြင်းသို့ ဆောင်ကျဉ်းနိုင်ရန် အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားခဲ့သည်။ အခန်းကြီး ၁၁ မှာမူ ယေရုရှလင်မြို့ခံ လူတို့အတွက် ယုံကြည်ခြင်းကို ဆောင်ကျဉ်းနိုင်ရန် အား ထုတ်ခဲ့ခြင်းဖြစ်သည်။
- ဂ။ ဤအခန်းကြီး၌ လူအုပ်စုငါးစုကို ရည်ညွှန်းဘော်ပြထားသည်။
 - ၁။ လာဇရုအသက်ပြန်ရခြင်းအား သက်သေခံသည့် လူအုပ်စု၊ ၁၇
 - ၂။ ယေရုရှလင်မြို့မှ လူအုပ်စု၊ ၁၉
 - ၃။ ပဿခါပွဲသို့လာသည့် ဘုရားဖူးလူအုပ်စု၊ ၁၂၊ ၁၈၊ ၂၉၊ ၃၄
 - ၄။ ဖြစ်နိုင်သွယ်ရှိသော တပါးအမျိုးသားအုပ်စု၊ ၂၀
 - ၅။ ဖြစ်နိုင်သွယ်ရှိသော ကိုယ်တော်အားယုံကြည်သည့် ယုဒခေါင်းဆောင်များ၊ ၄၂

စကားလုံးနှင့် စကားစုအလိုက် လေ့လာခြင်း

ကျမ်းချက် ၁၂:၁-၈ ပဿခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ အထက်ကသေလွန်၍သေခြင်းမှထမြောက်စေတော်မူသော လာဇရုနေရာအရပ် ဗေသနိရွာသို့ ယေရှုသည် ရောက်တော်မူ၏။ ထို့ကြောင့် ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကိုဆောင်၍ လာဇရုသည် ကိုယ်တော်နှင့်အတူလျောင်းသောသူတို့အဝင်ဖြစ်၏။ ထိုအခါမာရိသည် အဘိုးများစွာ ထိုက်သော နာဒုဆီမွေးစစ် အကျပ်သုံးဆယ်ကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့် ထိုဆီ၏အမွှေးသည် တအိမ်လုံးကို နံ့ပြား၏။ တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ ရှိမုန်၏သား ယုဒရှုကာရုတ်ကထိုဆီမွှေးကို ဒေနာရီအပြား သုံးရာအဘိုးနှင့် ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့်မပေးသနည်းဟု ဆို၏။ ထိုသို့ဆိုသော် ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက် တပည့်တော်များသုံးရန်ငွေအိတ်ကို ဆောင်၍နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။ ယေရှုသည်လည်း ထိုမိန်းမကို ရှိစေတော့။ ငါ၏အလောင်းကို သဂြိုလ်ခြင်း၌ ပြင်ဆင်သောနေ့တိုင်အောင် သူသည်ဤဆီမွှေးကိုသိုထားပြီ။ ဆင်းရဲသောသူတို့အားသင်တို့၌အစဉ်ရှိကြ၏ ငါမူကား အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။

၁၂:၁ ‘ပဿခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ’ ဤအချက်သည် မသဲ ၂၆:၂ မှ ဖြစ်စဉ်နှင့် အစီအစဉ်လွဲနေသည်ကို တွေ့ရသည်။ တခုသတိပြုရန်ရှိသည်မှာ ခရစ်ဝင်ကျမ်းများ၏ အဓိက အခြေခံကျသော ဦးတည်ချက်မှာ ဖြစ်စဉ်မှတ်တမ်းမဟုတ်ဘဲ သခင်ယေရှု၏ ပုဂ္ဂိုလ်တော်မြတ်ဖြစ်ခြင်းနှင့် အမှုတော်မြတ် တို့ထင်ဟပ်ပေါ်လွင်စေသည်။ ကိုယ်တော်၏လုပ်ဆောင်တော်မူချက်တို့ကိုသာ ကိုယ်စားပြု တင်ပြထားခြင်းဖြစ်သည်။ ခရစ်ဝင်ကျမ်းများမှ အထုပွတ္တိမဟုတ်ပဲ ပစ်မှတ်ထားသော အုပ်စုများအတွက် ဧဝံဂေလိဝေစာပင်ဖြစ်သည်။

၁၂:၂ ‘ထိုသူတို့’ လာဇရုအသက်ပြန်ရှင်ခြင်းအတွက် သခင်ယေရှုနှင့်တပည့်တော်များက ညစာဖြင့်ဂုဏ်ပြုသည့် ဗေသနိရွာမှ လူတို့ကို ရည်ညွှန်းဟန်ရှိသည်။ သို့သော်လည်း မသဲ၂၆:၆ ၌မူ ဤစားသောက်ပွဲသည် ရှိမုန်အမည်ရှိသော လူနု၏အိမ်၌ ဖြစ်သည်။

၁၂:၃ ‘အကျပ်သုံးဆယ်’ (တစ်ပေါင်) ၁၂အောင်စ နှင့် ညီမျှသော ရောမ ‘ပေါင်’ ကို ‘လက်တင်’ အသုံးအနှုံးဖြင့် ရည်ညွှန်းထားခြင်းဖြစ်သည်။ ဤအဘိုးထိုက်သော ဆီမွှေးမှာ မာရိ၏ ထိမ်းမြားစဉ်က ခန်းဝင်ပစ္စည်းတခုဖြစ်ပေသည်။ လက်မထပ်ရသေးသော အမျိုးသမီးများစွာက အလားတူဆီမွှေးကို ဗူးလေးများဖြင့် လည်၌သိ၍ ဆွဲထားတတ်ကြသည်။

- ☐ NASB- ‘အဘိုးများစွာထိုက်သော နံ့သာဆီမွှေးစစ်အကျပ်သုံးဆယ်’
- NKJV - ‘အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်အကျပ်သုံးဆယ်’
- NRSV - ‘အဘိုးထိုက်သော နံ့သာဆီအစစ်ဖြင့်ပြုလုပ်သော ဆီမွှေးအကျပ်သုံးဆယ်’
- TEV - ‘အလွန်ဈေးကြီးသော နံ့သာဆီအစစ်ဖြင့်ပြုလုပ်သည့် ဆီမွှေးတပိုင်လုံး’
- NJB - ‘အဘိုးများစွာထိုက်သော လိမ်းဆေး ဆီမွှေးစစ် အကျပ်သုံးဆယ်’

ဤမုန်းဆမည့်သုံးသော နာမဝိသေသနကို (၁) အစစ်အမှန်ဖြစ်ခြင်း (၂) အရည်၊ သို့မဟုတ် (၃) နေရာတနေရာ၏ အမည်နာမတို့တွင် ရည်ညွှန်း၍သုံးသည်။ ဤဆီမွှေးသည် သစ်မွှေးပင် Himalayan အမြစ်မှ ထုတ်လုပ်ထားသည့် အလျောက် အလွန်ဈေးကြီးသည်။ James M Freeman ၏ *Manners and Customs of the Bible*, PP.379-380

☐ ‘ယေရှု၏ခြေတော်ကိုလိမ်းပြီးလျှင်’ ဤဖြစ်စဉ် (လာဇရု၏ထမြောက်ခြင်းအတွက် မာရိ၏ကျေးဇူးချီးမွမ်းမှုဖြစ်ဘွယ်ရှိသည်) ကိုပင် အခြားခရစ်ဝင်ကျမ်းများက ဘော်ပြရာ၌မူ ယေရှု၏ ခေါင်းတော်ပေါ်သွန်းလောင်းသည်ဟုဘော်ပြထားသည်။ ဖြစ်နိုင်ဘွယ်ရှိသည်မှာ မာရိက ယေရှု၏တကိုယ်လုံးကို သုတ်လိမ်းခြင်းဖြစ်ရာ ခေါင်းတော်ပေါ်မှအစပြု၍ ခြေတိုင်အောင်လူးခြင်း ဖြစ်ကြောင်းထင်ရှားပါသည်။ ယောဟန်အနေဖြင့် ယေရှု၏ ဘယ်ဘက်ပုခန်းကိုမှီထားရာမှ ကိုယ်တော်၏ခြေတော်ထုတ်ထားရာဘက်၌ ရှိနေခြင်းကြောင့် ၎င်းမြင်သည်အတိုင်းဘော်ပြဟန်တူသည်။

ဤအချက်သည်လည်း ယောဟန်နှစ်မျိုးရည်ညွှန်း ချက်များထဲမှ တချက်ဖြစ်သည်။ အမွှေးနံ့သာကို သဂြိုလ်ခြင်းအတွက် ရုပ်အလောင်းကို ပြင်ဆင်ခြင်း၌ သုံးလေ့ရှိကြသည် (၁ဇး၄၀)။ မာရိအနေဖြင့် ကိုယ်တော်ဘော်ပြသည့် မကြာမီရောက်အံ့ဆဲဆဲဖြစ်သော သေခြင်းကို တပည့်တော်များထက် သာ၍နားလည်သဘောပေါက်ပေသည် (း၇)။ (အထူးဆွေးနွေးချက် ‘ဆီလိမ်းခြင်း’ ၁၁:၂ ကိုရှု။)

▣ ‘ထိုဆီ၏အမွှေးသည် တအိမ်လုံးကိုနံ့ပြား၏’ ကျမ်းရေးသူ၏ အသေးစိတ်ကျသော မျက်မြင်သက်သေဖြစ်ခြင်းကိုပြသည်။ ထိုအခိုက်အတန့်ကိုပင် ယောဟန်ကောင်းစွာ မှတ်မိသည်။

၁၂:၄ ‘ယုဒရှုကရုတ်’ ဤအမည်နာမ၌ ဖြစ်နိုင်ဘွယ်ရှိသော ဝေါဟာရဇစ်မြစ် နှစ်ချက်မှာ (၁) ယုဒမြို့တမြို့ (ကေရုတ်မြို့၊ ယေရမိ ၄၈:၂၄) သို့မဟုတ် (၂) “လုပ်ကြံသူ၏ခါး” ဟူသော အသုံးအနှုံးတို့ဖြစ်သည်။ ခရစ်ဝင်ကျမ်းရေးသူတို့တွင် ယောဟန်သည် ယုဒနှင့် ပတ်သက်၍ဘော်ပြခြင်း အနည်းဆုံးဖြစ်သည် (၆)။ ၆:၇၀-၇၁ မှ မှတ်စုအပြည့်အစုံကိုရှု။

▣ ‘အပ်နံ့မည့်သူ’ နောက်ထပ် ကျမ်းရေးသူ၏မှတ်ချက်ဖြစ်သည်။ ဤအသုံးအနှုံးသည် သာမန်အားဖြင့် ဤအဓိပ္ပါယ်မျိုး မသက်ရောက်ပေ။ တိုက်ရိုက်ဆိုလိုရင်းမှာ ‘လွဲပေးခြင်း’ သို့မဟုတ် ‘ကယ်လွှတ်ပေးခြင်း’ ဟူသော တရားခွင်အသုံးအနှုံးများ၊ သို့တည်းမဟုတ် တဦးတယောက်ထံသို့ တခုခုကို အပ်နှံခြင်းမျိုးဖြစ်သည်။ ၁၈:၂ မှ မှတ်စုကိုရှု။

၁၂:၅ ‘ဒေနာရီအပြားသုံးရာအဘိုး’ ဒေနာရီတပြားသည် စစ်သည်တဦးနှင့် အလုပ်သမားတဦး၏ တနေ့တာလုပ်အားခနှင့် ညီမျှသည် ဖြစ်ရာ ဤတန်ဖိုးသည် တနှစ်စာ လုပ်အားခနီးပါးဖြစ်သည်။

၁၂:၆ နောက်ထပ်ကျမ်းရေးသူ၏မှတ်ချက်ဖြစ်သည်။ ယောဟန်က အခြားခရစ်ဝင်ကျမ်းများထက် ယုဒကို ပိုမိုစီရင်ပြောဆိုထားသည်။

- ▣ NASB, NKJV - ငွေသေတ္တာ
- NRSV - အများပိုင်အိတ်
- TEV - ငွေအိတ်
- NJB - အများပိုင်ရံပုံငွေ

ငွေသေတ္တာငယ်တလုံးကို ဆိုလိုသည်။ မူလရည်ရွယ်ချက်မှာ တေးဂီတသမားများက ၎င်းတို့တီးမှုတ်သည့် တူရိယာပစ္စည်းများကို ထည့်၍ သယ်ယူရန် အသုံးပြုလေ့ရှိသည်။

▣ ‘ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်’ ‘ဆောင်ယူသည်’ ဟု အဓိပ္ပါယ်ရသော ဂရိအသုံးအနှုံးကို အဓိပ္ပါယ်နှစ်မျိုး အသုံးပြုသည်။ (၁) ငွေအိတ်ကိုဆောင်ရသည်။ (၂) တဖန် ထိုငွေအိတ်တွင်းမှ ငွေကိုလည်း ထုတ်ဆောင်သည်။ အခဏ်းငယ် ၅ ၌ ဆင်းရဲသောသူတို့အား ရည်ညွှန်းနေခြင်းမှာ ၎င်းကိုယ်တိုင်က ခိုးယူနေသည့် အမှု၌ အကြောင်းပြချက်အဖြစ် အသုံးပြုခြင်းဖြစ်ကြောင်း ဤအပိုဒ်အားဖြင့် နားလည်ရသည်။

၁၂:၇ အံ့ဩဘွယ်ဖြစ်သည်။ ဤသို့ရက်စရာစွာ လုပ်ဆောင်မှုနှင့်ဆက်ကပ်မှုသည် တဦးတယောက်အား မြှုပ်နှံသဂြိုဟ်ရန် ပြင်ဆင်မှုနှင့် ဆက်နွယ်မှုရှိကြောင်း ရှင်းလင်းစွာမြင်ရသည် (၁၉:၄၀)။ ယောဟန်၏နောက်ထပ် ပရောဖက်ပြောဘော်ပြချက် ဖြစ်သည်။

၁၂:၈ ‘ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏’ တရားဟောရာ ၁၅:၄,၁၁ နှင့် ဆက်စပ်မှုရှိသည်။ ဆင်းရဲသောသူတို့နှင့် စပ်ဆိုင်၍ အရေးမစိုက် သည့် အပြုအမူ မဟုတ်ဘဲ၊ မေရိယတည်းဟူသော ယေရှု ၎င်းတို့နှင့်အတူရှိနေသည့် ကာလကို အထူးရည်ညွှန်းခြင်းသာဖြစ်သည် (၃၅, ၇:၃၃, ၉:၄)။ ဆင်းရဲသောသူတို့အား ဂရုပြုမှု၌ မေ့ဟောင်းကျမ်းသည် ရှေးကာလအခါစာပေမှတ်တမ်းများထဲမှ တခုတည်းသော မပြုမနေရ စေခိုင်းသည့်ကျမ်းဖြစ်သည်။

ကျမ်းချက် ၁၂:၉-၁၁ ထိုအရပ်၌ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့်လာသည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်း၌လာကြ၏။ ထိုသို့ယုဒလူများတို့သည် လာဇရုကို အကြောင်းပြုသဖြင့် ထွက်သွား၍၊ ယေရှုကိုယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်း သတ်ခြင်း၌တိုင်ပင်စီရင်ကြ၏။

၁၂:၉ ‘ထိုအရပ်၌ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည် သိလျှင်’ ရှင်ယောဟန်ခရစ်ဝင်ရှိ ဤနေရာ၌ ဘော်ပြသော “ယုဒလူများ” အသုံးအနှုံးသည် ရည်ညွှန်းနေကျပုံစံမဟုတ်ပေ။ သာမန်အားဖြင့် ဤအသုံးအနှုံးသည် ယေရှုကို ဆန့်ကျင်ဘက်ပြုသော ဘာသာရေးခေါင်းဆောင်များအားရည်ညွှန်းလေ့ရှိသည်။ သို့သော်လည်း ၁၁:၁၉,၄၅, ၁၂:၁၇ ၌မူ နာရေးအတွက်လာရောက်သော လာဇရု၏ မိတ်ဆွေများဖြစ်သည့် ယေရှုလင်မြို့ခံများအား ရည်ညွှန်းဟန်ရှိသည်။

၁၂:၁၀ ‘ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်း သတ်ခြင်း၌တိုင်ပင်စီရင်ကြ၏’ သက်သေရှိသမျှကို ဖယ်ရှားလိုကြခြင်းဖြစ်သည်။ ဤသို့ ၎င်းတို့ပြုရသည့် အကြောင်းရင်းမှာ ကြောက်ရွံ့ခြင်း (၁၁:၄၈) နှင့် မနာလိုခြင်း (၁၁:၄၈, ၁၂:၁၁) တို့ကြောင့် ဖြစ်သည်။

၎င်းတို့အနေဖြင့် သခင်ယေရှုလုပ်ဆောင်သော ဤအသက်ကိုပြန်ရစေခြင်းသည် ထူးဆန်း၍ ကြိုတောင့်ကြုံခဲ့ဟူသော တွေးထင်ကြပုံရသည်။ ဤသူတို့၏ ဝိညာဉ်အမြင်ကန်းမှုနှင့် ယိမ်းယိုင်မှု၌ ကျရှုံးသောလူသားမျိုးနွယ်၏ မှောင်မိုက်သည် ထင်ဟပ်လျက်ရှိသည် ၁၂:၁၁ (၁၁:၄၅) နှင့် တဖန်ဆက်နွယ်မှုရှိသည်။ အထူးဆွေးနွေးချက် ၂:၂၃ကိုရှု။

ကျမ်းချက် ၁၂:၁၂-၁၉ နက်ဖြန်နေ့၌ယေရှုသည် ယေရုရှလင်မြို့သို့ကြွလာတော်မူသည်ကို ထိုပွဲသို့လာသောလူအစုအဝေးအပေါင်းတို့သည် ကြားရလျှင် စွန့်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သော၌ ထွက်သွားကြ၍ ဟောရုဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရားအခွင့်နှင့် ကြွလာတော်မူသော ထူသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု ကြွေးကြော်ကြ၏။ ကျမ်းစာ၌လာသည်ကား အို ဇီအုန်သတို့သမီး မစိုးရိမ်နှင့် သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ ယေရှုသည် မြည်းကလေးကိုတွေ့၍စီးတော်မူ၏ ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌နားမလည်သော်လည်း ကိုယ်တော်ကိုရည်မှတ်၍ ထိုသို့ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။

နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား လာဇရုကို သချိုင်းတွင်းမှခေါ်၍ သေခြင်းမှထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။ ထိုနိမိတ်လက္ခဏာကို ပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့် ခရီးဦးကြိုပြုအံ့သော၌ ထွက်သွားကြ၏။ ဖါရိရုံအချင်းချင်းတို့လည်း သင်တို့သည် အလျှင်းမတတ်နိုင်၊ ဤလောက သည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။

၁၂:၁၂-၁၉ သခင်ယေရှုယေရုရှလင်သို့ အောင်မြင်စွာဝင်ရောက်ခြင်းအပေါ် ယောဟန်၏အမြင်ရှုထောင့်ဖြစ်သည် (မသဲ၂၁:၁-၁၁, မာကု၁၁:၁-၁၁, လုကာ၁၉:၂၉-၃၈)။

၁၂:၁၂ ‘ထိုပွဲသို့လာသောလူအစုအဝေး’ တနစ်လျှင်သုံးကြိမ် ယုဒအမျိုးသားတိုင်းတက်ရောက်ရန် လိုအပ်သောပွဲတော် ဖြစ်သည် (ထွက်မြောက်ရာ ၂၃:၁၄-၁၇, ဝတ်ပြုရာ၂၃, တရားဟော၁၆:၁၆)။ ပါလက်စတိုင်းပြင်ပ (Diaspora) ၌နေထိုင်သူ ယုဒလူမျိုးများအတွက် တသက်တာ ဆန္ဒမှာ ယေရှုလင်ပွဲတော်အား တက်ရောက်ရန်ဆင်နွှဲရန်သာဖြစ်သည်။ ဤပွဲတော်ရက်ကာလအတွင်း ယေရှုလင်၌ နဂိုရ် လူဦးရေထက် သုံးဆမုငါးခန့်ထိ များလာတတ်လေရာ လူဦးရေအလွန်ထူထပ်လေသည်။ ဤမျှများပြားသော လူတို့က သခင်ယေရှုအကြောင်းကို ကြားရသောအခါ စူးစမ်းလိုစိတ်နှင့်အတူ ကိုယ်တော်အား တွေ့မြင်လိုကြောင်း ဤစာစုက ရည်ညွှန်းသည် (၁၁:၅၆)။

၁၂:၁၃ ‘စွန့်ပလွံခက်’ စွန့်ပလွံခက်နှင့်စပ်လျဉ်း၍ တမူထူးသည့် ဂရိစကားစုတခုဖြစ်သည်။ ထိုအပင်သည် သံလွင်တောင်စောင်း၌ ပေါက်ခဲ့သည်ဟု အချို့ကယုံကြည်သလို (Josephus) အချို့ကလည်း ယေရိခေါမှ တင်သွင်းသည်ဟု ယုံကြည်သည်။ အောင်မြင်မှုအတွက်ပုံဆောင်ချက်တခု ဖြစ်ဟန်ရှိသည် (ဗျာဒိတ် ၇:၉)။ နှစ်စဉ်နှစ်တိုင်း တဲတော်ဆိုင်ရာပွဲတော်များ (ဝတ်ပြုရာ၂၃:၄၀) နှင့် ပဿခါပွဲ (Maccabean အချိန်ကာလမှမလေ့) တို့မှ လုပ်ထုံးတို့တွင် အသုံးပြုကြသည်။

▣ ‘ကြွေးကြော်ကြ၏’ Imperfect Tense ဖြစ်၍ (၁) အတိတ်ကာလ၌ အထပ်ထပ်အဖန်ဖန်လုပ်ဆောင်ချက်၊ သို့မဟုတ် (၂) အတိတ်ကာလ၌ အစပြုလုပ်ဆောင်ချက်တခုကို ကိုယ်စားပြုထားသည်။

▣ ‘ဟောရုဏ္ဏ’ ဤအသုံးအနှုံးက “ယခုကယ်ပါ” သို့မဟုတ် “ကျေးဇူးပြု၍ကယ်ပါ” ဟုဆိုလိုသည်။ (ဆာလံ၁၁၈:၂၅-၂၆) ပဿခါပွဲတော်ကျင်းပနေစဉ် ကာလအတွင်း ဘုရားဖူးလူအုပ်ကြီးက ဗိမာန်တော်သို့ချီတက်ကြစဉ် Hillel Psalm (ဆာလံ ၁၁၃-၁၁၈) ကို ရွတ်ဆိုလာကြလေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်း ပဿခါပွဲကျင်းပ နေစဉ်အတွင်း လုပ်ဆောင်ရွတ်ဆိုကြမြဲဖြစ်သည်။ သို့သော် အထူးသဖြင့် ဤတကြိမ်၌မူ အခါတိုင်းနှင့်မတူ၊ တမူထူးခြားသည်မှာ ၎င်းတို့အမြင့်ဆုံးမျှော်လင့်ရာကို ယေရှုအားဖြင့် သတိပြုမိကြရာ လူထု ကြီးက စိတ်နှလုံးတို့ထိမိသလို ဖါရိရုံတို့ပင် သိမှတ်ပါ၏။

▣ ‘ထာဝရဘုရားအခွင့်နှင့်ကြွလာတော်မူသော’ သခင်ယေရှုကိုယ်တော်တိုင် မြွက်ဆိုခဲ့မှုနှင့် တထပ်တည်းကျသည်ကို တွေ့ရသည်။ ကိုယ်တော်သည် စေလွှတ်ခြင်းခံရသောသူဖြစ်၍ ထာဝရဘုရား၏ကိုယ်စားဖြစ်သည်။

▣ NASB, - ‘ထူသရေလရှင်ဘုရင်ပင်လျှင်’
NKJV, NRSV, TEV, NJB - ‘ထူသရေလရှင်ဘုရင်သည်’

ဤစကားစုသည် ဆာလံကျမ်း၌ မပါဝင်ပဲ လူအုပ်ကြီးက ဖြည့်စွက်ကြွေးကြော်ခြင်းဖြစ်သည်။ ဤအချက်သည် ၂ ရား ၇ မှ ဂတိတော်ဖြစ်သော မေရှိယရှင်ဘုရင်ကဲ့သို့ ယေရှုကို တိုက်ရိုက်ရည်ညွှန်းကြဟန်ရှိသည် (၁:၄၉, ၁၉:၁၉)။

▣ **‘မြည်းကလေး’** မြည်း (မြင်းလား) ကို ဣသရေလ ရှင်ဘုရင်များ ရာဘော်သိက်ခံခြင်းအမှု၌ စီးနင်းလေ့ရှိကြသည် (၃ရာ ၁: ၃၃, ၃၈, ၄၄)။ ရှင်ဘုရင်များသာစီးရသည်ဖြစ်ရာ မည်သူမျှမစီးဖူးသေးသော မြည်းကလေးကို သခင်ယေရှုစီးခြင်းမှာ အလွန်အရေးပါသည့် အချက်ဖြစ်သည် (မာကု ၁၁: ၂)။

၁၂:၁၄-၁၅ **‘ကျမ်းစာ၌လာသည်ကား’** ဇာခရိ ၉:၉ ကို ပြန်လည်ကိုးကားသည်။ မည်သူမျှ မစီးဖူးသေးသော မြည်းကလေးကို စီးခြင်း သည် မေရှိယဖြစ်သော ရှင်ဘုရင်အရာကို ရည်ညွှန်းခြင်းသာမကပဲ နိမ့်ချခြင်းကိုလည်း ပုံဆောင်သည်။ ယေရှုသည် ယုဒလူတို့မျှော် လင့်ထားသည်အတိုင်း စစ်အောင်နိုင်သော အသွင်ကိုဆောင်လျက် ဝံ့ဝံ့ကြွားကြွား ဝင်ရောက်လာခြင်းမဟုတ်ပဲ ဟေရှုယ ၅၃ မှ ဘော်ပြ ချက်အတိုင်း နိမ့်ချသော အစေခံကျွန်ကဲ့သို့ မြည်းကလေးကိုစီး၍ ဝင်ရောက်တော်မူသည်။

၁၂:၁၆ **‘ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအစဉ်၌ နားမလည်သော်လည်း’** ယောဟန်၏ နာကျင်အမှတ်ရဘွယ် သက်သေတချက်ဖြစ်သည်။ ဦးတည်ချက်အကြောင်းအရာကို တဖန်ဘော်ပြခြင်းလည်းဖြစ်သည် (၂:၂၂၊ ၁၀:၆၊ ၁၆:၁၈၊ မာကု ၉:၃၂၊ လုကာ ၂:၅၀၊ ၉:၄၅၊ ၁၈:၃၄)။ ကိုယ်တော်တဖန်ပြန်လည်တက်ကြွပြီး ပတော်ကုတော့နေ့ နောက်ပိုင်းမှာသာ ၎င်းတို့၏ ဝိညာဉ်မျက်စိများ အပြည့်အဝ ပွင့်လင်းလာကြသည်။

▣ **‘ဘုန်းပွင့်တော်မူသည်နောက် သတိရ၍မှတ်မိကြ၏’** သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများထဲမှ တချက်ဖြစ်သည် (၁၄:၂၆ နှင့် ၂:၂၂)

ခရစ်ဝင်ကျမ်းရေးသူများအနေဖြင့် ခရစ်ဝင်ကျမ်းများအားရေးသားတည်ဆောက်ရာ၌ ၎င်းတို့၏ ကိုယ်တွေ့မြင်သော ခရစ်တော်၏ ထ မြောက်ခြင်းအပေါ် ရပ်တည်အခြေပြုသည်ကိုလည်း ဤကျမ်းပိုဒ်အားဖြင့်ဘော်ပြသည်။ အခြားခရစ်ဝင်ကျမ်းသုံးကျမ်းက ယေရှု၏သက် တော်စဉ် ကိုဘော်ပြသွားရာ၌ တင်ပြမှုအထွတ်အထိပ်ရောက်သည့်တိုင် ကိုယ်တော်၏ဘုန်းပွင့်ခြင်းအရာကို မမြင်ရသော်လည်း ယော ဟန်ကမူ ဤကျမ်းတလျှောက်လုံး၌ပင် မေရှိယ၏ ဘုန်းတော်အလင်းကို တစိုက်မတ်မတ်ဘော်ပြသွားသည်။ ခရစ်ဝင်ကျမ်းများသည် နောက်ပိုင်းအမှတ်ရသည့်အရာများဖြစ်သည်သာမက ဤသူတို့သည် ဝိညာဉ်တော်မှတ်သွင်းခြင်းအားဖြင့် ရေးသားထားသောသူများ ဖြစ် ကြောင်း ထင်ဟပ်ပေါ်လွင်စေသည်။ ထို့ကြောင့် ဖြစ်စဉ်အနေအထားနှစ်မျိုး ရှိရာ (ယေရှုကိုယ်တော်တိုင်နှင့် ခရစ်ဝင်ကျမ်းရေးသူများ) နှစ်ဦးနှစ်ဘက်လုံးသည် ဝိညာဉ်တော်တန်ခိုးအားဖြင့် သာလျှင် ပြောဆိုရေးသားခြင်းဖြစ်သည်။

‘ဘုန်းပွင့်တော်မူသည်’ ၁:၁၄ မှ မှတ်စုကိုရှု။

၁၂:၇ အထူးဆွေးနွေးချက် ၁:၈ ကိုရှု။

၁၂:၁၉ **‘ဖါရိရှုအချင်းချင်းတို့လည်း’** နောက်ထပ်ရှေ့ပြေးပုံရိပ် ပရောဖက်ပြုချက်ဖြစ်သည်။ (၁) ယုဒလူများ၊ ၁၁:၄၈ နှင့် ၁၂:၁၁ (၂) တပါးအမျိုးသားများ၊ ၂၀-၂၃ တို့နှင့် ဆက်စပ်မှုရှိသည်။ ယေရှု၏သက်တော်စဉ်နှင့် ကနဦးအသင်းတော်၏ သမိုင်းကြောင်း နှစ် ချက်ကိုလည်း ထင်ဟပ်နားလည်စေသည်။

ကျမ်းချက် ၁၂:၂၀-၂၆ ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသော သူတို့တွင် ဟေလသလူအချို့ပါ၏။ ထိုသူတို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပူထံသို့ သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည်ခင်ဗျားဟု တောင်း ပန်ကြ၏။ ဖိလိပူသည်သွား၍ အန္တုကိုကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။ ယေရှုကလည်း လူ သားသည် ဘုန်းပွင့်ရသော အချိန်ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တခု တည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတတ်၏။ မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။ ငါ၏အမှုကိုဆောင်ရွက်သော သူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သော သူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့။

၁၂:၂၀ ‘ဟေလသလူအချို့’ ဂရိလူမျိုးများသက်သက်မဟုတ်ပဲ တပါးအမျိုးသားများအနက်ဖြင့် အသုံးပြုထားခြင်းဖြစ်သည်။

▣ ‘ကိုးကွယ်ခြင်းအမှုနှင့်ထိုပွဲသို့ရောက်လာသောသူတို့တွင်’ ‘ပစ္စုပ္ပန်ကာလပြ’ ဖြစ်ရာ ထိုပွဲသို့လာလေ့ လာထရှိသော သူတို့ဖြစ်ကြောင်း ဆိုလိုသည်။ ၎င်းတို့မှာ (၁) ဘုရားကိုကြောက်ရွံ့ကိုးကွယ်သူများ၊ နှင့် (၂) ဘာသာကူးပြောင်းသူများလည်းပါသည်။ ပထမအုပ်စုမှာ တရားစရပ်တို့၌ ကိုးကွယ်မြဲရှိသောသူတို့နှင့် ဒုတိယအုပ်စုမှာ ယုဒယုံကြည်မှုသို့ တရားဝင်ကူးပြောင်းလာသူများ ဖြစ်သည်။

၁၂:၂၁ ‘တောင်းပန်ကြ၏’ Imperfect Tense ကို သုံးထားသောကြောင့် (၁) အထပ်ထပ်အဖန်ဖန်တောင်းဆိုခြင်း သို့မဟုတ် (၂) အစပြုတောင်းဆိုခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် ယေရှုအား သီးသီးသန့်သန့်တွေ့ဆုံလိုကြသည်။ သခင်ယေရှုအသေမခံမီ ဤအချက်သည် ပရောဖက်ပြုခြင်းများမှ နောက်ဆုံးတချက်ဖြစ်ကြောင်း ထင်ရှားသည်။ (၂:၂၃)

၁၂:၂၂ ဖိလိပ္ပူ (မြင်းချစ်တတ်သူ) နှင့် အန္နဲ (ယောကျာ်းပီသသော) တပည့်တော်နှစ်ဦးသာ ဂရိအမည်နာမရှိသောသူ ဖြစ်သည်။ ဤဟေလသလူများ (တပါးအမျိုးသားများ) အနေဖြင့် ၎င်းတို့အားချဉ်းကပ်ခြင်းဖြင့် အဆင်ပြေကောင်းသည်ဟု တွေးထင်ပုံရသည်။

၁၂:၂၃ ‘အချိန်ရောက်လာပြီ’ Perfect Tense ဖြစ်သည်။ ယောဟန်က မကြာခဏဆိုသလို ဤ ‘အချိန်’ အသုံးအနှုန်းအား ယေရှု၏ အမှုတော်မြတ် အထွတ်အထိပ်ဖြစ်သည့် လက်ဝါးကပ်တိုင် အချိန်နှင့် ရှင်ပြန်ထမြောက်ခြင်း အချိန်အတွက်အသုံးပြုလေ့ရှိသည်။ (၁၂:၂၇, ၃၃:၁, ၃၂, ၁၇:၁) ယေရှုက မိမိကြွလာခြင်းသည် ပျောက်သောသိုးအဝင် ဣသရေလလူမျိုးအတွက် (မသံ ၁၅:၂၄) ဖြစ်သည်ဟု ဘော်ပြခဲ့သည်။ ယခုကား ကိုယ်တော်၏သတင်းစကားမှာ တပါးအမျိုးသားများ၌သာ တုန့်ပြန်မှု ရှိလေသည်။

▣ ‘လူသား’ အာရေမိစကားစုဖြစ်၍ ‘လူသား’ ဟူ၍သာ ရိုးစင်းစွာဆိုလိုသည်။ (ဆာလံစာ ၄, ယေဇကျေလ ၂:၁) သို့သော်လည်း ဤအချက်ကို ဒံယေလ ၇:၁၃ ၌ ဘုရားဖြစ်ခြင်း၏ အနက်အဓိပ္ပာယ်ဖြင့် ပေါင်းစပ်အသုံးပြုထားသည်။ ဤအချက်သည် ယေရှု၏ လူသားဖြစ်ခြင်းနှင့်ဘုရားဖြစ်ခြင်း၊ နှစ်မျိုးပေါင်းစပ်သည့် ထူးခြားသောဝိသေသဖြစ်သည်။ (၁ယော ၄:၁-၃)

▣ ‘ဘုန်းပွင့်ရသော’ ယေရှု၏အသေခံခြင်းကို ‘ဘုန်းပွင့်ခြင်း’ အဖြစ် အစဉ်ရည်ညွှန်းသည်။ ဤကျမ်းအဆက်အစပ်၌ ‘ဘုန်း တော်’ အသုံးအနှုန်းကိုလည်း အကြိမ်ကြိမ်အသုံးပြုထားသည် (၂:၈ (နှစ်ကြိမ်) , ၃၂ နှင့် ၃၃)။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ ဝိသေသတစ်လည်း မကြာခဏအသုံးပြုသည်။ (၁:၁, ၃၂, ၁၇:၁) ၁:၁၄ မှ မှတ်စုကိုရှု။

၁၂:၂၄ ‘မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်’ ဤ သဘာဝအသွင်အပြင်ဆိုင်ရာ ဘော်ပြချက်အားဖြင့် အနက်ငါးမျိုးထွက်ပေါ်လာသည်။ တစေ့တည်းမှ များစွာသောအစေ့အဆံကို ဖြစ်စေသည်။ (၁၅:၂, ၄, ၅, ၈, ၁၆, ၁ကော ၁၅:၃၆)။ ကိုယ်တော်၏အသေခံခြင်းက များစွာသောသူတို့အား မှန်သောအသက်ကို ရစေသည် (မာကု ၁၀:၄၅)။

▣ ‘လျှင်’ Third Class Conditional Sentence အစုဝင်ဖြစ်၍ ဖြစ်နိုင်စွမ်းသောလုပ်ဆောင်မှုဖြစ်သည် (၂:၄, ၂၆, ၃၂, ၄၇)။

၁၂:၂၅ ‘မိမိအသက်ကိုနုမျောသောသူသည် အသက်ဆုံးလိမ့်မည်’ ဂရိစကားလုံး psychē ဖြင့်ဘော်ပြခြင်းဖြစ်ရာ လူသားတဦး၏ အသက်တာပိုင်းသို့မဟုတ် အသက်တာကိုတွန်းအားဖြစ်စေသော အရာ၏ အနှစ်သာရကို ရည်ညွှန်းသည် (မသံ ၁၀:၃၉, ၁၆:၂၄-၂၅၊ မာကုစာ ၃၄-၃၅၊ လုကာဇ ၂၃-၂၄)။ တစုံတယောက်က ယေရှုခရစ်တော်ကို ယုံကြည်လိုက်သည်နှင့် တပြိုင်နက် အသက်တာသစ်ကို ရရှိပြီဖြစ်သည်။ ထိုအသက်တာသစ်သည် အစေခံ အသုံးခံဘို့ရန် ဘုရားသခင်ထံမှလက်ဆောင်မွန်ဖြစ်ရာမိမိကိုယ်ရေးကိုယ်တာအတွက် မဟုတ်ပေ။ ယုံကြည်သူဟူသည် အသက်တာသစ်၏ ဘဏ္ဍာစိုးဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်တရား၏ ကျေးကျွန်အဖြစ်မှ လွတ်မြောက်လာသည်မှာ ဘုရားသခင်၏အစေခံကျွန်ဖြစ်ဘို့ရာဖြစ်သည် (ရောမ ၆:၁ ၇:၆)။

အခဏ်းကြီး ၁၀ ပါ မှားယွင်းသောသိုးထိန်းတို့မှကား မိမိတို့အသက်ကိုမိမိတို့ကယ်တင်ခြင်းငှါ ထွက်ပြေးတတ်ကြ၏။ သို့သော်သခင်ယေရှုက မိမိအသက်ကို အပ်ပေးမည်နည်းတူ ယုံကြည်သူတို့ကလည်း အလားတူ အသက်ရှင်ဘို့ရန်ဖြစ်သည် (၂ကော ၅:၁၂-၁၅, ဂလာတီ ၂:၂၀)။

▣ ‘အသက်ဆုံးလိမ့်မည်’ Present Active Indicative ဖြစ်သည်။ ဤဝေါဟာရ (အထူးဆွေးနွေးချက် ၁၀:၁၀) မှာ “ဖျက်ဆီးခြင်း” ဖြစ်ပြီး နောက်ထပ်စကားလုံးနှင့်အတူ အဓိပ္ပာယ်နှစ်မျိုးရှိသည်။ “ထာဝရအသက်” နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ခရစ်တော်အား ယုံကြည်လက်ခံခြင်းမရှိပါမူ နှစ်မျိုးအနက်တမျိုးသာရွေးချယ်ခွင့်ရှိလေသည်။ ဤပျက်ဆီးခြင်းသည် လုံးဝ ချေဖျက်ပစ်ခြင်းမျိုးမဟုတ်ပဲ ဘုရားသခင်နှင့်တဦးချင်း မိတ်သဟာယ ဆုံးရှုံးရခြင်းသာဖြစ်သည်။ (အပါယ်ငရဲ၏ အနက်အဓိပ္ပာယ် သာလျှင်ဖြစ်သည်)

▣ ‘မုန်း’ နှိုင်းယှဉ်ဘော်ပြမှုအတွက် ဟေဗြဲအသုံးတခုဖြစ်သည်။ ဦးစားပေးရာသည် ဘုရားသခင်ကိုသာလျှင်ဖြစ်ရပါမည်။ (ယာကုပ်၏ ဇနီးမယားများ၊ ကမ္ဘာဦး ၂၉:၃၀, ၃၁, တရားဟောရာ ၂:၁၅, ဧသောနှင့်ယာကုပ်၊ မာလခီ ၂-၃, ရောမ ၁၀:၁၃, မိသားစုအသက်တာ၊ လုကာ ၁၄:၂၆)။

▣ ‘အသက်’ ဂရိဘာသာစကား၌ ZOE ဖြစ်သည်။ ၎င်းကို ရှင်ယောဟန်ခရစ်ဝင်၌ (၁) ဝိညာဉ်ရေးရာအသက်တာ (၂) ထာဝရအသက် (၃) အသက်တာသစ် နှင့် (၄) ထမြောက်သော အသက်တာတို့၌ အဆက်မပြတ်အသုံးပြုထားသည်။ စစ်မှန်သောအသက်ဟူသည် ကျဆုံးခြင်းကိုသာ ဦးတည်စေသည့် ‘မိမိကိုယ်ကိုဗဟိုပြုခြင်း’ မှ လွတ်မြောက်ခြင်းပင်ဖြစ်သည်။

၁၂:၂၆ ‘လျှင်’ Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်ချက်ဖြစ်သည်။

▣ ‘ငါ့နောက်သို့လိုက်ရမည်’ Present Active Imperative ဖြစ်၍ ဆက်လက်တည်ရှိနေသော မိတ်သဟာယကို ဘော်ပြသည် (ယော ၁၅)။ ဤအချက်၌ သမ္မာတရားဆိုင်ရာ ‘စွဲမြဲခြေစိုခြင်း’ ကို လျစ်လျူဟန်ရှိသည်။ (အထူးဆွေးနွေးချက် စွဲမြဲယုံကြည်ခြင်း’ စားနာ ကိုရှု။) ဤအချက်သည် ဘုရားသခင်၏အခွင့်တန်ခိုးအာဏာနှင့် လူ၏ ကိုယ်ပိုင်ဆုံးဖြတ်မှုအကြားရှိနေသော သီခြေလော်ဂျီဆိုင် လွန်ဆွဲ မှုအားဖြင့် မကြာခဏရှုတ်ထွေးမှုဖြစ်စေသည်။ ကယ်တင်ခြင်းကို ပဋိညာဉ်ဆိုင်ရာ အနေအထားဖြင့် ရှုမြင်ရန်သာ အကောင်းဆုံးဖြစ်ပေ မည်။ ဘုရားကသာလျှင် အစဉ်အမြဲ အစပြုလုပ်ဆောင်၍ (၆:၄၄,၆၅) အစီအစဉ်ဆွဲထားသော်လည်း ဤကမ်းလှမ်းမှုကိုလူက နောင်တ ပါသော ယုံကြည်ခြင်းဖြင့်တုန့်ပြန်ရန် လိုအပ်ပါသည်။ (မာကုဒ်:၁၅, တမန်တော်၂၀:၂၁) အစပြုဆုံးဖြတ်သည်သာမက အသက်တာလုံး တပည့်တော်ဖြစ်ခြင်း ပါလိုအပ်သည်။ စွဲမြဲစွာ ယုံကြည်လျှောက်လှမ်းခြင်းမှာ ကိုယ်တော်အားအမှန်တကယ်သိသော သက်သေပင်ဖြစ်သည် (မသု:၁၀:၂၂, ၁၃:၂၀-၂၁၊ ဂလာတီ:၆:၉၊ ၁ယော:၂:၁၉၊ ဗျာဒိတ်၂:၇၊ ၁၁၊ ၁၇၊ ၂၆၊ ၃:၅၊ ၁၂၊ ၂၁)။

ခရစ်ယာန်ယုံကြည်ချက်တွင် သမ္မာတရားပေါ်ရပ်တည်ရာ၌ နက်နဲစွာ ဆင်ခြင်မှမြင်နိုင်သောအရာများ၊ အချက်နှစ်ချက်လွန်ဆွဲသည့်အရာများလည်း မြင်ရတတ်သည်။ အရှေ့တိုင်းစာပေရေးသားဟန်မှာ ပုံဆောင်တင်စားချက်များ၊ နှိုင်းယှဉ်တွေးခေါ်ရသည့် ပုံစံများဖြင့် ထူးခြားသည့် အသွင်ရှိသည်။ မကြာခဏပင် မျက်မှောက်ခေတ် အနောက်တိုင်းစာရှုသူတို့က နှစ်ချက်လုံးသမ္မာတရားနှင့် ညီပါလျက် မိမိလိုရာရွေးချယ်၍ အတင်းသွတ်သွင်းသည်များလည်းရှိသည်။

ကျွန်ုပ်၏ ဤမှတ်ချက်ကို ဘော်ပြရန် သမ္မာကျမ်းစာ အနက်ဖွင့်သင်တန်း မှ သမ္မာကျမ်းဆိုင်ရာ ဝိရောဓိဖြစ်ဟန် ရှိသော အောက်ပါအချက်များကို ဘော်ပြအပ်ပါသည်။

- ၁။ သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပတ်တော် အဖြစ်ချစ်မြတ်နိုး၍ ယုံကြည်စိတ်ချသူတို့၌ အောက်ပါအချက်များက အထောက်အကူဖြစ်စေပါသည်။ ဤသို့သမ္မာကျမ်းစာကို အလေးအနက်ထားခံယူရာတွင် ဆန့်ကျင်ဘက်ဖြစ်ဟန်ရှိနေသော အချက်များမှ မိမိလိုရာကို ရွေးချယ်ရန် ဖြစ်လာတတ်သည်။ အကယ်စင်စစ် ဝိညာဉ်တော်မှတ်သွင်းထားသော ကျမ်းချက်တချက်ကိုမိမိသဘောဖြင့် နှုတ်ပယ်ခွင့်မရှိသလို၊ အချက်နှစ်ချက်မှ တစ်ချက်ကိုသာလက်ခံပြီး ကျန်တစ်ချက်ကို မေးမှိန်သေးသိမ်စေခွင့်လည်းမရှိပါ။ သမ္မာတရားဟူသည် နှုတ်ကပတ်တော်အလုံးစုံကို သိကျွမ်းခြင်းမှ စီးဆင်းလာသည်ဖြစ်ရာ (၂တီ:၃:၁၆-၁၇)။ မိမိလိုရာ အချို့အချက်အလက်များကိုရွေးချယ်ကိုးကားခြင်းဖြင့်သာမဟုတ်ပါ။
- ၂။ များသောအားဖြင့် သမ္မာကျမ်းစာ (အရှေ့တိုင်းအရေးအသား) မှာ အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ရသည့်အချက်များဖြင့်တင်ပြထားသည်။ (ဓမ္မသစ်ကျမ်းရေးသူတို့တွင် ရှင်လုကာမှလွဲ၍ ဟေဗြဲတွေးခေါ်မှုနှင့် ဂရိအရေးအသားအများဆုံးအသုံးပြုသည်ကို သတိပြုပါ။) ဉာဏ်ပညာဆိုင်ရာ အရေးအသားနှင့် လင်္ကာဆိုင်ရာ အရေးအသားများကိုလည်း ယှဉ်တွဲဘော်ပြသည်လည်းရှိသည်။ ဖီလာဆန့်ကျင်ဘက်သဘော နှိုင်းယှဉ်ဘော်ပြသည်လည်းရှိသည်။ နှစ်ခုနှိုင်းယှဉ်ဟန်ရှိသော်လည်း နှစ်ခုလုံးညီမျှစွာ မှန်ကန်မှုရှိနေပြန်သည်။ ဤသို့သော အရာများက ကျွန်ုပ်တို့ မြတ်နိုးသည့်၊ ရိုးရိုးသားသားခံယူထားသည့် ကျင့်သုံးမှုအချို့၌ ရှုတ်ထွေးခက်ခဲမှုရှိစေတတ်သည်။
- က။ ကြိုတင်ခွဲခန့်မှတ်သားခြင်း၊ နှင့် လူ၏လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်မှု၊
 - ခ။ ယုံကြည်သူအတွက် လုံခြုံမှု နှင့် လိုအပ်သောစွဲမြဲယုံကြည်မှု၊
 - ဂ။ ဝီဒေအပြစ် နှင့် ဒုစရိုက်အပြစ်
 - ဃ။ ယေရှု၏ဘုရားဧကန်ဖြစ်ခြင်း နှင့် လူသားဧကန်ဖြစ်ခြင်း
 - င။ ယေရှုသည် ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ခြင်းနှင့် ခမည်းတော်အားယေရှု၏ရိုသေလေးမြတ်ခြင်း
 - စ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ခြင်းနှင့် လူ၏ရေးသားခြင်း
 - ဆ။ အပြစ်ကင်းခြင်း (ပြည့်စုံခြင်း ရောမ ၆) နှင့် အပြစ်မလုပ်ခြင်း၊
 - ဇ။ တပြိုင်တည်းဖြစ်သော ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းအသက်တာနှင့် သန့်ရှင်းစုံလင်ခြင်းသို့ ဦးတည်သောအသက်တာ

ဈ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း (ရောမ ၄) နှင့် ဖြောင့်မတ်ခြင်း အသက်တာကို အကျင့်အားဖြင့် အတည်ပြုခြင်း (ယာကုပ် ၂:၁၄-၂၆)

ည။ ယုံကြည်သူ၏ လွတ်ခြင်းအခွင့် (ရောမ၁၄:၁-၂၃ , ၁ကောစ:၁-၁၃ , ၁ဝ:၂၃-၃၃) နှင့် ယုံကြည်သူတို့ကျင့်သုံး၊ နာခံလျှောက်လှမ်းမှု (ဂလာတိ၅:၁၆-၂၁, ဧဖက်၄:၁)

ဋ။ ဘုရားသခင်၏ နေရာတိုင်းတွင်ရှိနေနိုင်ခြင်းနှင့် တနေရာတည်း၌သာ ကိန်းဝပ်ခြင်း၊

ဌ။ ဘုရားသခင်၏ဇာတိတော်ကို အကုန်အစင် မသိနိုင်ခြင်းနှင့် ယေရှုခရစ်တော်၊ နှုတ်ကပတ်တော် အားဖြင့် ဘုရားကိုသိမြင်ခွင့်ရခြင်း၊

ဍ။ ကယ်တင်ခြင်းနှင့်စပ်လျဉ်း၍ ရှင်ပေါလု၏အသုံးအနှုံးများ၊

- ၁) မွေးစားခြင်း၊
- ၂) သန့်ရှင်းစေခြင်း၊
- ၃) ဖြောင့်မတ်စေခြင်း၊
- ၄) ရွေးနှုတ်ခြင်း၊
- ၅) ဘုန်းထင်ရှားစေခြင်း၊
- ၆) ကြိုတင်ခွဲခန့်ခြင်း၊
- ၇) ရန်ငြိမ်းခြင်း၊

ဎ။ နိုင်ငံတော်အစပြုဖြစ်ခြင်း နှင့် အနာဂါတ္ထိပြီးပြည့်စုံသောနိုင်ငံတော်၊

ဏ။ ဘုရားသခင်၏ လက်ဆောင်မွန်ဖြစ်သော နောင်တတရားနှင့် ကယ်တင်ခြင်းအတွက် တုန့်ပြန်မှု၌ မရှိမဖြစ် လိုအပ်သော နောင်တ၊ (မာကု၁:၁၅, တမန်တော်၂ဝ:၂၁)

တ။ ဓမ္မဟောင်း ပညတ်ချက်သည် အဆုံးတိုင် ပျက်ဆီးခွင့်မရှိခြင်းနှင့် ပယ်ရှင်းခြင်းသို့ ရောက်ခြင်း၊ (မသဲ၅:၁၇-၁၉ VS ၅:၂၁-၄၈, ရောမ ၇ VS ဂလာတိ ၃)

ထ။ ယုံကြည်သူတို့သည် အစေခံကျွန်ဖြစ်ခြင်းနှင့် အမွေခံသားသမီးဖြစ်ခြင်း၊

▣ ‘ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်’ ဤဦးတည်ချက်အကြောင်းအရာကို ၁၄:၃, ၁၇:၂၄, ၂ကော၅:၈, ဖိလိပိ၁:၂၃, ၁သက်၄:၁၇ ၌ တဖန်ဘော်ပြထားသည်။ ခရစ်ယာန်ယုံကြည်ချက်သည် အခြေခံအားဖြင့် ဘုရားသခင်နှင့် တဦးချင်းမိတ် သဟာယ ဖြစ်သည်။ ရည်ရွယ်ချက်မှာ တော်စပ်မှု၊ အတူရှိနေမှု နှင့် မိတ်သဟာယ တို့အတွက်ဖြစ်သည်။

လူကိုဖန်ဆင်းသည့် ရည်ရွယ်ချက်မှာ ဘုရားနှင့်မိတ်သဟာယပြုရန်ဖြစ်သည် (ကမ္ဘာဦး ၁:၂၆-၂၇)။ ကယ်တင်ခြင်းဟူသည် ဒေင်အရပ်မှ အဆက်ပြတ်ကွဲကွာခဲ့သော မိတ်သဟာကို ပြန်လည်ရယူခြင်းဖြစ်သည်။ ဤမိတ်သဟာကို ယခုပြန်လည်ရရှိပြီဖြစ်ကြောင်း ယောဟန်က အထူးပြုရည်ညွှန်းထားသည်။

ကျမ်းချက် ၁၂:၂၇-၃၆ ငါသည်စိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ငါလျှောက်ရမည်နည်း။ ထိုအချိန်မှ အကျွန်ုပ်ကိုကယ်တော်မူပါ။ အဘဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။ အိုအဘ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြှောက်တော်မူ၏။ ထိုအခါ ကောင်းကင်မှစကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဗ်းချုန်းသည်ဟု ဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြှောက်သည်ဟု ဆိုကြ၏။ ယေရှုက ထိုစကားသံသည် ငါအဘို့အလို၌လာသည်မဟုတ်။ သင်တို့အဘို့အလို၌လာ၏။ ယခုတွင်ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။ ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကို ငါထံသို့ငါစွဲမည်ဟုမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော် မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။

လူများတို့ကလည်း ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌ လာကြောင်းကို အကျွန်ုပ်တို့ကြားသိရပြီ။ သို့ဖြစ်လျှင်လူသားသည် မြောက်ထားခြင်းကိုခံရမည်ဟု သင်သည်အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူနည်းဟုဆိုကြ၏။ ယေရှုကလည်း အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်ခါသွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့သွားသည်ကို မိမိမသိ။ အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သော၌ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကိုတိမ်းရှောင်လျက်နေတော်မူ၏။

၁၂:၂၇ ‘ငါသည်ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏’ Perfect Passive Indicative ဖြစ်သည်။ စိတ်နှလုံးပူပန်ခြင်းကို ဖြစ်စေသည့် သူ/ အကြောင်းရင်း (ခမည်းတော်၊ စာတန်၊ အခြေအနေတစ်ခုတရား၊ အစရှိသည်..) ကို မဘော်ပြထားပေ။ ဤအသုံးအနှုံးကို ဓမ္မသစ်၌ ပုံစံ အမျိုးမျိုးအသုံးပြုထားသည်။

- က။ ဟေရုဒ်မင်း၏စိတ်နှလုံးပူပန်မှု (မသံ ၂:၃)
- ခ။ တပည့်တော်များ၏ ကြောက်ရွံ့မှု (မသံ ၁၄:၂၆)
- ဂ။ သခင်ယေရှု သေလောက်အောင်စိတ်နှလုံးညှိုးငယ်မှု (ယော ၁၂:၂၇၊ ၁၃:၂၁၊ မသံ ၂၆:၃၈၊ မာကု ၁၄:၃၄)
- ဃ။ ယေရှုလင်ရှိ အသင်းတော် (တမန်တော် ၁၅:၂၄)
- င။ ဂလာတိအသင်းတော်များအား မှားယွင်းသောဆရာတို့၏ မှောက်လှန်ဖျက်ဆီးမှု (ဂလာတိ ၁:၇)

သခင်ယေရှုအနေဖြင့် လူသားဧကန်ဖြစ်သည်အလျောက် ရောက်လာအံ့နိုးသော လက်ဝါးကပ်တိုင်ပေါ်အသေခံရမည့်အမှုကြောင့် ဖြစ်သည့် စိတ်ဝေဒနာကို အလူးအလဲခံစားရခြင်းအား ယောဟန်က ဤသို့ဆက်စပ်ဘော်ပြသည်။ (မာကု ၁၄:၃၂ မှစ၍) ဂေသရေမာန်မှ သခင်ယေရှု၏ စိတ်ဝေဒနာခံစားရမှုကို ယောဟန်က မဘော်ပြသော်လည်း ဤအချက်၌လည်းတူညီသော အဖြစ်ပင်ဖြစ်သည်။

▣ ‘ထိုအချိန်မှ အကျွန်ုပ်ကို ကယ်တော်မူပါ’ ဤဘော်ပြချက်၏ တိကျသော၏ အနက်အဓိပ္ပါယ်နှင့်စပ်ဆိုင်၍ များစွာသောအချေအတင်ဆွေးနွေးမှုကို ဖြစ်စေသည်။ ဆုတောင်းချက်တစ်ခုလော? (မသံ ၂၆:၃၉) သို့တည်းမဟုတ် ကြိုတွေ့ရအံ့သောအမှုအရာအတွက် အံ့ဩမှုဖြင့်တုန်ပြန်မှုတစ်ခုလော? အတိအကျမသိရပေ။

▣ ‘အကြောင်းရှိ၍သာထိုအချိန်သို့ရောက်လာပြီ’ ဘုရားသခင်၏အကြံအစည်တော်ရှိသည်နှင့်အညီ သခင်ယေရှုနားလည်ထားသည်။ (မသံ ၂၀:၂၈၊ မာကု ၁၀:၄၅) အတိုင်း ကိုယ်တော်၏အသက်တာကို ဖွင့်ပြခြင်းဖြစ်သည် (လုကာ ၂၂:၂၂၊ တမန်တော် ၂:၂၃၊ ၃:၁၈၊ ၄:၂၈)။

၁၂:၂၈ ‘ကိုယ်တော်၏နာမတော်ကိုချီးမြှောက်တော်မူပါ’ ခမည်းတော်ဘုရား၏တုန်ပြန်မှုကိုတွေ့ရသည်။ ဤချီးမြှောက်ခြင်းသည် အောက်ပါအချက်တို့အား ရည်ညွှန်းခြင်းဖြစ်နိုင်သည်။

- ၁။ ဤကမ္ဘာမတည်မရှိမီ ဘုန်းအသရေ (၁၇:၅)
- ၂။ သခင်ယေရှုထင်ရှားစေသော ခမည်းတော်၏ဘုန်း (၁၇:၄)
- ၃။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း (၁၇:၁) ၁:၁၄ မှ မှတ်စုကိုရှု။

▣ ‘ကောင်းကင်မှစကားသံကား’ ရဗွီတို့က ဤအရာကို bath kol ဟုခေါ်သည်။ မာလခိ အချိန်ကာလပြီးကတည်းက ဣသရေလလူမျိုးတော်ထံ မည်သည့်ပရောဖက်ပြုချက် အသံမျှ မကြားရတော့ပေ။ ဘုရားသခင်၏အလိုတော်ကို ကောင်းကင်မှ

အသံတော်ဖြင့် အတည်ပြုရန်ဖြစ်သည်။ ခရစ်တော်၏ သက်တော်စဉ်ကာလအတွင်း ဘုရားသခင်၏စကားသံ သုံးကြိမ်ကို ခရစ်ဝင်ကျမ်းများ၌ မှတ်တမ်း တင်ထားသည်။

- ၁။ ယေရှုဗတိဇိခံစဉ်၊ မဿဲဇး၁၇
- ၂။ ကိုယ်ရောင်ကိုယ်ဝါပြောင်းလဲစဉ်၊ မဿဲ၁၇း၅
- ၃။ ဤအခင်း၌၊

၁၂:၂၉ ‘ဝန်းရံလျက်ရှိသောလူအစုဝေးတို့သည်ကြားလျှင် မိုဗ်းချုန်းသည်ဟုဆိုကြ၏’ အဖြစ်အပျက်ကို နှစ်မျိုးအဖြေထုတ်ထားသည်။ (၁) မိုဗ်းချုန်းသည်ဟုဆိုသည်။ ဓမ္မဟောင်း၌ ဘုရားသခင်၏မြွက်ဆိုပုံကို သုံးထားသည် (၂ရာ၂၂:၁၄၊ ယောဘ၃၇:၄၊ ဆာလံ ၂၉:၃၊ ၁စး၁၃၊ ၁ဝ၄:၇)။ သို့တည်းမဟုတ် (၂) ကောင်းကင်တမန် မြွက်သည်ဟုဆိုသည်။ တမန်တော်ဇး၇၊ ၂၂:၉၅ ရှောလု၏ကြိုတွေ့မှု ၌ ရှုတ်ထွေးပုံနှင့် အလားတူဖြစ်သည်။

၁၂:၃၀ ‘ယေရှုကထိုစကားသံသည် ငါ့အဘို့အလိုငြိလာသည်မဟုတ်။ သင်တို့အဘို့အလိုငြိလာ၏’ ဤစာစဉ် တပိုင်းစီ နှိုင်းယှဉ်သုံးထားသည်။ တဦးတယောက်တည်းအတွက်သာမဟုတ်ပဲ၊ ၎င်းတို့အတွက်အဓိကဖြစ်ကြောင်း ဆိုလိုသည် (၁၁:၄၂)။

၁၂:၃၁ ‘ယခုတွင်ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏’ (“ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင့်ထုတ်ခြင်းကိုခံရလိမ့်မည်”) ဟူသောစကားစုနှင့် ယှဉ်တွဲ၍ ဖွဲ့စည်းထားသည်။ မည်သည့်အချိန်၌ ဤအချက်ဖြစ်ပျက်ခဲ့ကြောင်း အသေးစိတ်မတော်ပြပေ။ (နောက်ဆက်တွဲ အထူးဆွေးနွေးချက်ကိုရှု။)

အခင်းငယ် ၃၁သည် C.H.Dodd ၏ ‘နောက်ဆုံးသောကာလအားသဘောပေါက်နားလည်ခြင်း’ ဟူသောနောက်ထပ် ဥပမာနှင့်စပ်လျဉ်း၍ F.F.Bruce ၏ *Answers to Questions* (P.198) တွင်ဘော်ပြထားသည်။ ရှင်ယောဟန်အနေနှင့်မူ သခင်ယေရှုက ယုံကြည်သူတို့အတွက် ကယ်တင်ခြင်းကိုသော်လည်းကောင်း၊ မယုံကြည်သူအတွက် စီရင်ခြင်းကိုလည်းကောင်း၊ ဆောင်ယူပေးခဲ့ပြီးဖြစ်ကြောင်းနားလည်စေသည်။ “ပရောဖက်ပြုချက်ပြည့်စုံခြင်း” ဟုခေါ်သော သဒ္ဒါဖွဲ့စည်းမှုနှင့် အနက်အဓိပ္ပါယ်တူညီမှုရှိသည်။ အနာဂါတ်ကာလတခု တွင် သေချာပေါက်ပြီးပြည့်စုံလာမည့်အရာတခုသည် ဖြစ်တည်ခဲ့ပြီးဖြစ်ကြောင်း ဘော်ပြသည်။

▣ ‘ဤလောကကို အစိုးရသောမင်း’ ဤအချက်သည် မကောင်းဆိုးဝါး (၁၄:၃၀၊ ၁၆:၁၁) ဖြစ်သော ဟေဗြဲဘာသာစကားအား ဖြင့် ‘စာတန်’ သို့မဟုတ် ‘ရန်သူ’ (ယောဘ ၁-၂) သို့မဟုတ် ဂရိဘာသာစကားအားဖြင့် ‘မာရ်နတ်’ သို့မဟုတ် ‘စွပ်စွဲသူ’ (မဿဲ၄:၁၊ ၅၊ ၈၊ ၁၁၊ ၁၃:၃၉၊ ၂၅:၄၁၊ ယောဖိး၇၀၊ ၈:၄၄၊ ၁၃:၂၊ ၂ကော၄:၄၊ ဇဖက်၂:၂)။ ဤ အမည်နာမနှစ်မျိုးမှာ မဿဲ၄:၁-၁၁ နှင့် ယောဘ၃:၂,၂၇ ၌ ဝေါဟာရအနက်တူညီမှုရှိနေသည်။ ကောင်းကင်အရပ်မှ နှင်ထုတ်ထားသည်ဖြစ်ရာ ယုံကြည်သူအသက်တာ၌ ဆက်လက်၍ စွပ်စွဲ၊ ရိုးစွပ်မှု မပြုနိုင်တော့ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် “မကောင်းဆိုးဝါး”

အချို့သောအချက်အလက်များကြောင့် အလွန်ရှုတ်ထွေးသည့် အကြောင်းအရာတစ်ခုဖြစ်သည်။

၁။ ဓမ္မဟောင်းကျမ်းစာက ရန်သူကောင်းကင်တမန်တပါးအကြောင်းဘော်ပြရာတွင် ထာဝရဘုရား၏အစေခံကျွန် ထိုသူသည် လူကို ရွေးချယ်ရာနှစ်ခုမှတစ်ခုကို ရွေးချယ်စေ၍ လူသည် မဖြောင့်မတ်ကြောင်း စွပ်စွဲလေသည်။ (A.B.Davidson, *Old Testament Theology*, PP.300-306)

၂။ ထာဝရဘုရား၏ ရန်သူထိုကောင်းကင်တမန်နှင့် စပ်ဆိုင်သော ခံယူချက်သည် ပါရှားတို့၏အယူဝါဒ (ဇိုရိုအက်စ်တာ) ဖုံးလွှမ်းစဉ်ကာလ ဖြစ်သည့် ဆိတ်ငြိမ်သောခေတ် (ဓမ္မဟောင်း၊ ဓမ္မသစ်ကြား အနှစ်၄၀၀) အတွင်းပေါ်ထွက်လာသည့် စာပေများ (ကျမ်းဂန်မဝင်) ၌ ပိုမိုထင်ရှားလာသည်။ ဤအလှည့်အပြောင်းက ယုဒဘာသာ၌ပင် လွှမ်းမိုးမှုရှိလာသည်။

၃။ ဓမ္မသစ်ကျမ်း၌ ဓမ္မဟောင်းကျမ်းစာ၏ အကြောင်းအရာတို့ကို အမျိုးအစားအလိုက်၊ ရွေးချယ်၍သာဘော်ပြ ထင်ရှားမှုရှိသည်ကိုတွေ့ရသည်။

အကယ်၍သာ ဤမကောင်းဆိုးဝါးအကြောင်းလေ့လာမှုကို သမ္မာကျမ်းစာရှုထောင့်မှလေ့လာသော် (ကျမ်း၊ ရေးသားသူ၊ အမျိုးအစား၊ ပျတူညီသည်အတိုင်း) အလွန်ကွဲပြားသော ပုံစံအမျိုးမျိုးဖြင့် မြင်ရမည်ဖြစ်သည်။

အကယ်၍သာ ဤမကောင်းဆိုးဝါးအကြောင်းကို သမ္မာကျမ်းဂန်မဟုတ်သည့်စာစောင်များ၊ သို့တည်းမဟုတ် ကမ္ဘာ့ဘာသာကြီးများ၊ သို့မဟုတ် အရှေ့တိုင်းဘာသာတရားများအချို့၌ အခြေခံကျသော ကျမ်းစောင်တို့အား ချဉ်းကပ်လေ့လာသော် ပါရနန်နှင့် ဂရိ - ရောမကိုးကွယ်မှုတို့၏ ရှေ့ပြေးပုံရိပ်တို့မှာ ဓမ္မသစ်ကျမ်း၌ ထင်ရှားတော့မည်ဖြစ်သည်။

အကယ်၍သာ သမ္မာကျမ်းစာ၏အခွင့်အာဏာကို ဝန်ခံထားရိုးမှန်လျှင် ဓမ္မသစ်ကျမ်း၌ တဖြည်းဖြည်းတိုး၍ ဘော်ပြထင်ရှားလာသည့် အချက်ကိုတွေ့ရမည်ပင်။ ယုံကြည်သူတို့အနေဖြင့် ယုဒတို့၏ရိုးရာစွဲလမ်းယုံကြည်မှုများ၊ သို့တည်းမဟုတ် အချို့အင်္ဂလိပ်စာပေမှ (Dante, Milton) အစရှိသော ခံယူချက်တို့ကို ကြီးစွာ သတိထားစရာရှိသည်။ ဤဖွင့်ပြချက် အကြောင်းအရာသည် နက်နဲရှုတ်ထွေးပြီး တိကျသေချာမှု မရှိနိုင်သည်မှာအမှန်ပင်ဖြစ်သည်။ ဘုရားသခင်ကပင်လျှင် ဤမကောင်းဆိုးဝါးတို့၏ အသွင်အပြင်များ၊ အစပြုဖြစ် တည်လာရာ၊ နှင့်၎င်းတို့၏ ရည်ရွယ်ဦးတည်ချက်တို့ကို လုံးစေ့ပတ်စေ၊ ခရေစတိုတွင်းကျဘော်ပြမှုမရှိပဲ၊ ၎င်းတို့အား နောက်ဆုံးအဆုံး သတ်စီရင်မည့် အရာကိုသာ ဘော်ပြလေသည်။

ဓမ္မဟောင်းကျမ်းမှ စာတန် (BDB 966) သို့မဟုတ် ‘စွပ်စွဲသူ’ အသုံးအနှုံးသည် အောက်ပါအုပ်စုသုံးစုနှင့် ဆက်နွယ်ဟန်ရှိသည်။

၁။ လူသားစွဲချက်တင်သူများ (၁ရာ၂၉:၄၊ ၂ရာ၁၉:၂၂၊ ၃ရာ၁၁:၁၄၊ ၂၃၊ ၂၅၊ ဆာလံ၁၀၉:၆)

၂။ ကောင်းကင်တမန်စွဲချက်တင်သူများ (တောလည်ရာ၂၂:၂၂-၂၃၊ ဇာခရိ၃:၁)

၃။ နတ်ဆိုးစွဲချက်တင်သူများ (၁ရာချုပ်၂၁:၁၊ ၃ရာ၂၂:၂၁၊ ဇာခရိ၁၃:၂)

ဆိတ်ငြိမ်သောကာလ၏ နောက်ဆုံးပိုင်းမှသာ ကမ္ဘာဦး ၃ မှ လှည့်ဖျားသူသည် စာတန်ဖြစ်ကြောင်း (ဥာဏ်ပညာကျမ်း၊ ၂:၂၃-၂၄၊ II ဧနောက်၃:၁) လက်ခံ၍ နောက်ပိုင်းရဗ္ဗိခံယူချက်လည်းဖြစ်လာသည်။ (Sot ၉၁ နှင့် Sanh ၂၉က) ကမ္ဘာဦး ၆ မှ ‘ဘုရားသခင်၏သား များ’ သည်လည်း ဆိုးသောကောင်းကင်တမန်များအဖြစ် I ဧနောက် ၅၄:၆ တွင်ဘော်ပြသည်။ ဤအချက်များသည် ရဗ္ဗိဆိုင်ရာ သီဩ လော်ဂျီ၌ မကောင်းဆိုးဝါးတို့၏ မူလစစ်မြစ်ဖြစ်လာသည်။ ကျွန်ုပ်အနေဖြင့် ဤအချက်များအားတင်ပြခြင်းမှာ ယုံကြည်လက်ခံရန်မဟုတ်ပဲ၊ ဆင့်ကဲပြောင်းလဲလာသည့်ခံယူချက်တို့ကို ဘော်ပြခြင်းသာဖြစ်ပါသည်။ ဓမ္မသစ်ကျမ်း၌ ဤဓမ္မဟောင်းအဖြစ်များမှာ မကောင်း သည့် ကောင်းကင်တမန်များအဖြစ်သာ မှတ်ယူထားသည် (စာတန်) (၂ကော၁၁:၃၊ ဗျာဒိတ်၁၂:၉)။

ဤမကောင်းဆိုးဝါးတို့၏ မူလဖြစ်တည်ရာသည် ဓမ္မဟောင်းကျမ်းအပေါ်အခြေပြုအဖြေထုတ်ရာ၌ ခက်ခဲ၍မရေရာမှုများရှိနေသည်။ (သင်၏ခံယူချက်၊ အမြင်ရှုထောင့်၌တည်ပါ၏) ဤသို့ဖြစ်ရသည့် အကြောင်းရင်းတချက်မှာ ဣသရေလလူမျိုးတို့၏ပြင်းထန်တင်းကျပ်သော “တစ်ဆူဘုရား” ခံယူချက်ကြောင့်ဖြစ်သည် (၃ရာ၂၂:၂၀-၂၂၊ ဒေသနာဂုး၁၄၊ ဟေရှာယ၄၅:၇၊ အာမုတ်၃:၆)။ ကျိုးကြောင်းဆက်စပ်မှုကို သုံးသပ်သော် ထာဝရဘုရား၏ အနှိုင်းမဲ့ဖြစ်ခြင်းနှင့် ဘုန်းအထွဋ်ဖြစ်ခြင်းကို ဘော်ပြသည့်အရာနှင့်စပ်ဆိုင်သည်ဟု မှတ်ယူနိုင်သည် (ဟေရှာယ၄၃:၁၁၊ ၄၄:၆၊ ၈၊ ၂၄၊ ၄၅:၅-၆၊ ၁၄၊ ၁၈၊ ၂၁၊ ၂၂)။

ဖြစ်နိုင်ခြေရှိသော အရင်းအမြစ်အချက်အလက်များမှာ (၁) ယောဘ ၁-၂ ဘော်ပြပါ ‘စာတန်’ သည် ဘုရား၏သားများ (ကောင်းကင်တမန်များ) ထဲမှတစ်ဦးဖြစ်ခြင်း၊ သို့မဟုတ် (၂) ဟေရှာယ ၁၄ နှင့် ယေဇကျေလ ၂၈၅ ဘော်ပြထားချက်အရမာန်မာနထောင်လွှားသော

ရှင်ဘုရင်များ (ဗာဗုလုန် နှင့် တုရု) ကိုအသုံးပြု၍ စာတန်၏မာရ်နတ်ထောင်လွှားခြင်းအားတင်စားဘော်ပြထားသည် (၁တီ၃း၆)။ ယေဇကော့လက ဒေဒဥယျာဉ်ကို အသုံးပြု၍ တုရုဘုရင်အားစာတန်ကဲ့သို့ တင်စားထားသည်သာမက (ယေဇကော့လ ၂၈:၁၂-၁၆) အဲဂုတ္တုရှင်ဘုရင်အားလည်း ကောင်းမကောင်းသိကျွမ်းရာအပင်နှင့် တင်စားထားသည်ကိုတွေ့ရသည် (ယေဇကော့လ ၃၁)။ သို့သော်လည်း ဟေရာယု၁၄၅ အထူးသဖြင့် အငယ်၁၂-၁၄ သည် မာန်မာနထောင်လွှားသော ကောင်းကင်တမန်တပါး၏ ပုန်ကန်မှုကိုဘော်ပြဟန်ရှိသည်။ အကယ်၍သာ ဘုရားသခင်က ကျွန်ုပ်တို့အား စာတန်၏မူလဇစ်မြစ်နှင့် တိကျသောသဘာဝကို ဘော်ပြလိုသည်မှန်လျှင် ဤအချက်သည် အလွန်သွယ်ဝိုက်လွန်းနေသည်။ ကျွန်ုပ်တို့အနေဖြင့် ကျမ်းစောင်အမျိုးမျိုး၊ ကျမ်းရေးသူအမျိုးမျိုး၊ ဦးတည်ချက်အမျိုးမျိုး အစရှိသည်တို့ကို တခုတည်းပေါင်းစုထားသည့် ဘုရား၏လျှို့ဝှက်နက်နဲရာကို ယူရာတွင် သမ္မာတရား၏ရည်ရွယ်ချက်လမ်းကြောင်းမှ မလွဲသွေရန်သတိကြီးစွာထားစရာရှိပါသည်။

Alfred Edersheim ၏ (*The Life and Times of Jesus the Messiah*, Vol.2, appendices XIII [pp.748-763] and XVI [PP.770-776]) ၌ ဘော်ပြသည်မှာ ရမ္မီဆိုင်ရာ ယုဒဘာသာတရားသည် ပါရှားတို့၏ အယူနှင့် နတ်ဆိုးအတွေးအခေါ်များက ဖုံး လွှမ်းလျက်ရှိသည်။ ထိုရမ္မီများမှာ ဤအကြောင်းအရာနှင့်စပ်ဆိုင်၍ ကောင်းသောသမ္မာတရားအရင်းအမြစ်မဟုတ်ပေ။ သခင်ယေရှုက ပင် ထိုတရားစရပ်တို့၏ သွန်သင်မှုများမှ အခြေခံကျကျခွဲထွက်ထားသည်ကိုတွေ့ရသည်။ ပါရှားတို့၏ ဇိုရိုအက်စတာ ခံယူချက်ဖြစ်သော မြင့်မြတ်သောနတ်ဘုရားနှစ်ပါးတို့မှာ Ahkiman နှင့် Ormazai ကောင်းသောဘုရား၊ ဆိုးသောဘုရား ဟူ၍ဖြစ်သည်။ ထိုနည်း၎င်းပင် ယုဒဘာသာကလည်း ထာဝရဘုရားနှင့်စာတန်ဟူ၍ နှစ်မျိုးခံယူချက်မျိုးတိုး၍လက်ခံ လာကြသည်။

ဓမ္မသစ်ကျမ်း၌ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ဘော်ပြမှုများရှိသည်မှန်သော်လည်း ရမ္မီတို့ခံယူချက်မျိုးမဟုတ်ပါ။ စာတန်၏ကျဆင်းခြင်းမှာ အမှန်ဖြစ်သော်လည်း အသေးစိတ်အချက်အလက်ကိုမသိရပေ။ ရည်ညွှန်းဘော်ပြသည့် အကြောင်းအရာ၌ ပင်ရှင်းလင်းသေချာမှုမရှိပေ (ဗျာဒိတ် ၁၂:၄,၇, ၁၂-၁၃)။ စာတန်သည်နှိမ်နင်းခံရပြီး မြေကြီးသို့ မောင်းထုတ်ခြင်းခံထားရသည့်တိုင်ထာဝရဘုရားအသုံးပြုရာ အစေခံဆင့်သာရှိသေးသည် (မသံ၄:၁, လုကာ၂၂:၃၁-၃၂, ၁ကော၅:၅, ၁တီ၁:၂၀)။ ဤအကြောင်းအရာပေါ် ကျွန်ုပ်တို့၏ စူးစမ်းသိလိုမှုမှာ အတိုင်းအဆရှိရပါမည်။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် မာရ်နတ်၏သွေးဆောင်မှုများရှိနေသော်လည်း ဘုရားသခင်တပါးတည်းသာရှိ၍ လူတို့အနေဖြင့် မိမိတို့ရွေးချယ်ဆုံးဖြတ်ခြင်းအပေါ် မိမိတို့သာတာဝန်ရှိနေသည်။ ဝိညာဉ်စစ်ပွဲဟူသည် ကယ်တင်ခြင်းမရမီသာမက ရပြီးအသက်တာ၌ပင်ရှိနေသည်။ အောင်မြင်ခြင်းသည်ဘုရားသခင်အားဖြင့်သာ လာ၍တည်မြဲခြင်းရှိလေသည်။ မကောင်းဆိုးဝါးကိုမူ နှိမ်နင်း၍ ဖယ်ရှားတော်မူလိမ့်မည်။

▣ ‘ပြင်သို့နှင့်ထုတ်ခြင်းကိုခံရလိမ့်မည်’ Future Passive Indicative ဖြစ်သည်။ စာတန်မည်သည့်အချိန်၌ ကောင်းကင်မှ ကျဆင်းကြောင်း သမ္မာကျမ်းစာက အတိအကျမညွှန်ပြထားပေ။ စာတန်နှင့်စပ်လျဉ်း၍ ဟေရာယု ၁၄ နှင့် ယေဇကော့လ ၂၈ တွင် လေးနက်တိကျစွာ ဘော်ပြထားခြင်းမရှိပေ။ မာန်မာနထောင်လွှားသော ဗာဗုလုန်နှင့်တုရု ရှင်ဘုရင်တို့အားဖြင့်သာ တင်စားပုံဖော်ထားရာ ၎င်းတို့၏ အပြစ်ကြီးသောမောက်မာမှု တွင်စာတန်၏အသွင်ထင်ဟပ်လျက်ရှိသည် (ဟေရာယု ၁၄:၁၂,၁၅, ယေဇကော့လ ၂၈:၁၆)။ သို့ဖြစ်စေကာမူ သခင်ယေရှုက စာတန်ကောင်းကင်မှကျသည်ကို ငါမြင်သည်ဟု တပည့်တော် ခုနှစ်ဆယ်ကိုအမှုတော်အတွက် စေလွှတ်စဉ် မိန့်ဆိုသည်(လုကာ ၁၀:၁၈)။

စာတန်နှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်း၌ပင်တွေ့ရသည်။ မူလအားဖြင့် ဘုရား၏ အစေခံကောင်းကင်တမန်သာဖြစ်သော်လည်း၎င်း၏ မာန်မာနကြောင့် ဘုရား၏ရန်သူဖြစ်လာခဲ့သည်။ ဤခေါင်းစဉ်နှင့် စပ်လျဉ်း၍ အကောင်းဆုံးဆွေးနွေးချက်ကို A.B. Davidson ၏ ‘*Old Testament Theology*’ PP.300-306 ကိုကြည့်ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ကောင်းကင်စစ်ပွဲ”

ဤထိပ်တိုက်ရင်ဆိုင်ရသည့်အချိန်အခါကို များစွာသော အချေအတင်ဆွေးနွေးမှုများရှိသည်။ သခင်ယေရှုက ဤအရာကို လူကာ ၁၀:၁၈ နှင့် ယော ၁၂:၃၁ တွင် ရည်ညွှန်းထားဟန်ရှိသည်။ သို့သော်လည်းဖြစ်စဉ် တစ်စုံတစ်ရာကို ရှေ့နောက်အစဉ် အတိုင်းနေ ရာချရန်မှာ အလွန်ခက်ခဲမှုရှိပေသည်။

- ၁။ ကမ္ဘာဦး ၁:၁ မတိုင်မီ (ဖန်ဆင်းခြင်းမတိုင်မီ)
 - ၂။ ကမ္ဘာဦး ၁:၁ နှင့် ၁:၂ အကြား (gap theory)
 - ၃။ ယောဘ ၁-၂ နောက်ပိုင်း (စာတန် ၊ ကောင်းကင်၌)
 - ၄။ ၃ရာ ၂၂:၂၁ နောက်ပိုင်း (စာတန်၊ ကောင်းကင်အစည်းအရုံး၌)
 - ၅။ ဇာခရိ ၃ နောက်ပိုင်း (စာတန် ၊ ကောင်းကင်၌)
 - ၆။ ဟေရှုယ ၁၄:၁၂, ယေဇကျေလ ၂၈:၁၅ နှင့် II Enoch ၂၉:၄-၅ (ရှင်ဘုရင်များအားစီရင်ခြင်း)
 - ၇။ သခင်ယေရှုအားသွေးဆောင်ခြင်း (မသေ ၄)
 - ၈။ တပည့်တော်ခုနစ်ဆယ်အား အမှုတော်အတွက်စေလွှတ်စဉ်၊ (စာတန်ကောင်းကင်မှ ကျသည်ကိုမြင်ခြင်း၊ လူကာ၁၀:၁၈)
 - ၉။ ယေရှုလင်မြို့သို့ အောင်မြင်စွာ ဝင်ရောက်ခြင်း (ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခံရခြင်း၊ ယော ၁၂: ၃၁)
 - ၁၀။ ယေရှု၏ထမြောက်ခြင်းနှင့် ကောင်းကင်သို့တက်ကြွခြင်း နောက်ပိုင်း၊ (ဧဖက် ၄:၈, ကောလောသ ၂:၁၅)
 - ၁၁။ နောက်ဆုံးသောအချိန် (ဗျာဒိတ် ၁၂:၇, သားယောကျာ်း အဘို့အလိုငှါ ကောင်းကင်မှတိုက်ထုတ်ခြင်းဖြစ်တန်သည်။)
- ထာဝရဘုရားနှင့် မကောင်းဆိုးဝါး ဗိုလ်ခြေတို့၏အကြား ထာဝရရှိနေသည့်တိုက်ပွဲကို ရိုးရှင်းစွာ မြင်နိုင်သည်ဖြစ်ရာ ဤစစ်ပွဲသည် ရှေးမြေဟောင်းနှင့် အပေါင်းအပါတို့အား ခြေမှုန်းပြီးချိန်၌ ပြီးပြည့်စုံမည်ဖြစ်သည်။ ဗျာဒိတ် ၂၀၅၅ ၎င်းတို့၏ အပြီးတိုင်ပယ်ရှင်းခြေ မှုန်းခံရမည့်အရာကိုဘော်ပြသည်။

၁၂:၃၂ ‘ငါသည်လည်း မြေကြီးနှင့်ခွာ၍ မြောက်ထားခြင်းကိုခံရလျှင်’ Third Class Conditional Sentence ဖြစ်ရာ ဖြစ်နိုင်စွမ်း သော လုပ်ဆောင်မှုကိုပြသည်။ ဤအသုံးအနှုန်းကို အောက်ပါအတိုင်း နားလည်နိုင်သည်။

- ၁။ မြောက်ထားခြင်း (၃:၁၄)
- ၂။ ကားတင်ခြင်း (၈:၂၈)
- ၃။ ချီးမြှင့်တော်မူခြင်း (တမန်တော်၂:၃၃, ၅:၃၁)
- ၄။ အလွန်ချီးမြှောက်ခြင်း (ဖိလိပွို ၂:၉)

ဤသို့ အနက်အမျိုးမျိုးရည်ညွှန်းနိုင်သော အသုံးအနှုန်းမျိုးသည် ရှင်ယောဟန်ခရစ်ဝင်၏ အသွင်အပြင်တစ်ခုဖြစ်သည်။
 ■ ‘လူအပေါင်းတို့ကို ငါ့ထံသို့ငါ့ဆွဲမည်’ ယေရမိ ၃၁:၃ မှ ပဋိညာဉ်တရားသစ်တည်းဟူသော ဣသရေလလူတို့အပေါ် ထာဝရဘုရား၏ ပဋိညာဉ်မေတ္တာတော်အား သွယ်ဝိုက်ရည်ညွှန်းဟန်ရှိသည် (ယေရမိ ၃၁:၃၁-၃၄)။ ဘုရားသခင်သည် မိမိ၏မေတ္တာ တော်နှင့် လက်တွေ့လုပ်ဆောင်တော်မူချက်အားဖြင့် လူတို့အားသွေးဆောင်လေသည်။ ဤတင်စားဘော်ပြချက်အား ယောဇ:၄၄ ၌တွေ့ ရပြီး ၆:၆၅ ၌ ရှင်းပြထားသည်။

ဤနေရာ၌ “လူအပေါင်း” ဟု ဆိုရာဝယ် တလောကလုံးအား ဖိတ်ခေါ်ခြင်းဖြစ်၍ ရွေးနှုတ်ခြင်းအတွက်ဂတိတော်လည်းဖြစ် သည် (ကမ္ဘာဦး ၃:၁၅, ၁၂:၃, ထွက်မြောက် ၁၉:၅, ဟေရှုယ ၂:၂-၄, ယော ၁:၉,၁၂,၂၉, ၃:၁၆, ၄:၄၂, ၁၀:၁၆, ၁တိ ၂:၄, ၄:၁၀, တိတု ၂:၁၁, ၂ပေ ၃:၉, ၁ယော ၂:၂, ၄:၁၄)။

ဤအသုံးအနှုန်း၌ ထူးခြားမှုအချို့ရှိသည်။ “အပေါင်း” သည် ‘ပုလ္လိင်’ ဖြစ်နိုင်ရာ “လူအားလုံး” ဟုအဓိပ္ပါယ်ရပြီး ၎င်းကို ရှေး ဂရိကျမ်းဂန် $P^{75<VID>}$, δ^2 , B, L, နှင့် W တို့၌တွေ့ရသည်။ “အရာခပ်သိမ်း” ဟု အဓိပ္ပါယ်ရသော ‘နပုလ္လိင်’ ကိုမူ P^{66} နှင့် δ တို့တွင်တွေ့ရသည်။ အကယ်၍ နပုလ္လိင်သာဖြစ်လျှင် ကောလောသ ၁:၁၆-၁၇ နှင့် အလားတူဖြစ်သည့် ‘ခရစ်တော်၏စကြာဝဠာတစ်ခု လုံးအား ကယ်တင်ရွေးနှုတ်ခြင်း’ ကို ဘော်ပြခြင်းဖြစ်သည်။ ရှင်ယောဟန်ဩဝါဒစာပထမစောင်ပါ နေ့စဉ်တစ်အယူခြားတို့၏ ခံယူချက် ထင်ဟပ်ခြင်းလည်း ဖြစ်တန်ရာသည်။ UBS⁴ က “နပုလ္လိင်” အသုံးကိုသာ ‘B’ အဆင့် (သေချာသလောက်) ပေးထားသည်။

၁၂:၃၃ ‘ထိုသို့မိန့်တော်မူသော် မိမိသည်အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏’ ဤအချက်သည်လည်း ယောဟန်၏ နောက်ထပ်မှတ်ချက်တစ်ခုဖြစ်သည်။ တရားဟောရာ ၂၁:၂၃ ဘော်ပြီ “သစ်တိုင်၌ဆွဲထားခြင်းကိုခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏” ဟူသော ကျမ်းချက်နှင့် ဆက်နွယ်မှုရှိနေသည်။ ထိုအကြောင်းကြောင့်လည်း ဘာသာရေးခေါင်းဆောင်များအနေဖြင့် ယေရှု အားခံနှင့်ပေါက်သတ်ရန် အခွင့်မရပဲ ကားတင်သတ်ခွင့်ရခြင်းဖြစ်သည်။ ယေရှုက ပညတ်တရား၏ကျိန်ခြင်းကို ကျွန်ုပ်တို့ကိုယ်စား ယူ တင်ဝတ်ဆောင်လေသည် (ဂလာတီ ၃:၁၃)။

၁၂:၃၄ ‘လူများတို့ကလည်း ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု’ ဆာလံ ၈၉:၄,၂၉,၃၅-၃၇ ကို ရည်ညွှန်းခြင်းဖြစ်ဟန်ရှိ သည်။ ကြွလာမည့်ကယ်တင်ရှင်မရှိယသည် တလောကလုံးငြိမ်းချမ်းရန် အလိုရှိ၍ ပါလက်စတိုင်းနိုင်ငံတော် တည်ထောင်၊ အုပ်စိုးမည့် အရှင်အဖြစ် ဓမ္မဟောင်းက မျှော်လင့်ထားသည် (ဆာလံ ၁၁၀:၄, ဟေရှုယ ၉:၇, ယေဇကျေလ ၃၇:၂၅ နှင့် ဒံယေလ ၇:၁၄)။ အထူး ဆွေးနွေးချက် ၆:၅၈ ကိုရှု။

▣ ‘လူသား’ လူထုကြီးအနေဖြင့် သခင်ယေရှု၏ သင်ကြား/ဟောကြားခြင်းကို (၂၃-၂၄ မှ အမည်နာမနှင့် ၃၀-၃၂ မှ ကြိယာ ‘မြှောက်ထားခြင်း’) ကြားဖူးခဲ့ပြီးဖြစ်ရာ ကိုယ်တော်၏ မိမိကိုယ်ကို အသုံးအနှုံးကို တဖန်အသုံးပြုခြင်းဖြစ်သည်။ ဤနေရာ၌သာ ‘လူ သား’ အသုံးအနှုံးအား အခြားသူများက သုံးထားသည်။ ကြီးမြတ်သောနာမတော်အသုံးအနှုံး သို့မဟုတ် ယုဒဘာသာမှ မေရှိယ၏ထူး ခြားချက် အမည်နာမမျိုးမဟုတ်ချေ။

၁၂:၃၅ ‘အလင်းရှိစဉ်ခါသွားလာကြလော့’ ယေရှုက မိမိ၏စကားတော်ကို မဆိုင်းမတွတုန်ပြန်ခြင်းပြုရန် ကြားနာသောသူတို့အား တိုက်တွန်းမှုပြုသည်။ ကိုယ်တော်အနေဖြင့် ဤလောက၌ အချိန်အကန့်အသတ်တခုအတွင်း ရှိနေသည်။ နောက်ဆုံးသီတင်းပတ်ထဲသို့ ရောက်လုနီးပြီဖြစ်ရာ ရောက်လာသည့် အချိန်နာရီတခုကို ကြိုတင်ထုတ်ဘော်ပြထားသည် (၂၃)။

တနည်းအားဖြင့် ဤအပိုဒ်သည် လက်ရှိအနေအထားတခုနှင့် အချိန်ကာလပြ အညွှန်းတခုဖြစ်သည်။ သခင်ယေရှု၏မိန့်ဆို ချက်မှာ သတင်းကောင်းကိုကြားသောသူ အယောက်စီတိုင်းအတွက် အမှန်တရားပင်ဖြစ်သည်။ (မြေအမျိုးအစားဥပမာ)

အသက်တာလျှောက်လှမ်းမှုအတွက် ‘သွားလာခြင်း’ ကို တင်စားအသုံးပြုထားသည် (ဇဖက် ၄:၁,၁၇, ၅:၂,၁၅)။ Present Active Imperative ဖြစ်ရာ အစပြုဆုံးဖြတ်ချက်ချသည့် အခြေအနေမျှသာမဟုတ်ပဲ အစဉ်တည်မြဲသော မိတ်သဟာယနှင့် အသုံးခံအသက်တာဖြင့် ယုံကြည်ခြင်းကို သခင်ယေရှုက အထူးပြုသည် (၄၄-၄၆)။

၁၂:၃၆ ယေရှုသည်ဤလောက၏အလင်းဖြစ်ဖြစ်ကြောင်း ယောဟန်က အထူးတဖန်ဘော်ပြသည် (၁:၄,၅,၇,၈,၉, ၃:၁၉,၂၀,၂၁, ၅:၃၅, ၈:၁၂, ၉:၅, ၁၁:၉,၁၀, ၁၂:၃၅,၃၆,၄၆)။ ယုဒ ‘ဉာဏ်ပညာကျမ်း’ နှင့် ပင်လယ်သေပုရပိုဒ်၌လည်း ဝိညာဉ်ရေးရာ၌ အလင်းနှင့် အမှောင် အမှန်တကယ်ကွာခြားမှုကို တွေ့ရသည်။

ကျမ်းချက် ၁၂:၃၇-၄၃ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ပြတော်မူသော်လည်း သူတို့ သည် ယုံကြည်ခြင်းသို့မရောက်ကြ။ ပရောဖက်ဟေရှုယ ဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သီတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏လက်တော်သည် အဘယ်သူအားထင်ရှားတော်မူသနည်း ဟူသော စကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။ တဖန်ပရောဖက် ဟေရှုယဟောပြန်သည်ကား သူတို့မျက်စိမမြင်၊ စိတ်နှလုံး နားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏။ ဟူသောစကားအားဖြင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့မရောက်နိုင်ကြ။ ဟေရှုယ သည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။ သို့သော်လည်း အရာရှိ အများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှ ဖါရိရုံတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့်ထင်ရှားစွာ ဝန်မခံကြ။ အကြောင်းမူကား ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို သာ၍နှစ် သက်ကြ၏။

၁၂:၃၇ ဝမ်းနည်းဘွယ်မှတ်ချက်တစ်ခုဖြစ်သည်။ ဝိညာဉ်အမြင်ကန်းခြင်းသည် ကြောက်ရွံ့ဘွယ်ပင်။ (၂ကော ၄:၄) မဖြည့်လွှတ်နိုင်သော အပြစ်၏ သွင်ပြင်လက္ခဏာတစ်ခုလည်းဖြစ်သည်။ (အထူးဆွေးနွေးချက် ၅:၂၁ ကိုရှု။)

၁၂:၃၈ ‘ပရောဖက်ဟေရှုယဟောဘူးသည်ကား’ ဟေရှုယ ၅၃:၁ မှ ‘ခံစားပေးဆပ်သောအစေခံကျွန်’ ကို ကိုးကားထားသည်။

၁၂:၃၉-၄၀ နားလည်ရန် အလွန်ခက်ခဲမှုရှိသည့် ကျမ်းချက်များပါပေ။ လူအချို့တုန့်ပြန်မှုရှိနိုင်လေအောင် ၎င်းတို့၏စိတ်နှလုံးကို ဘုရားက မာကျောစေသလော? ဟေရှာယ ၆:၉-၁၀ နှင့် ရောမ ၁၁:၇ ကို အောက်ပါအတိုင်းသုံးသပ်နိုင်သည်။

ဟေရှာယ ၆:၉-၁၀ ထာဝရဘုရားက ဟေရှာယအား စေလွှတ်ရခြင်းရည်ရွယ်ချက်ကို ဖွင့်ပြသကဲ့သို့ မိမိ၏သတင်းစကားကို ယုဒလူမျိုးများ မည်သို့တုန့်ပြန်မည် ဟူသောအချက်ကိုပါ ဖွင့်ပြသည်။

၁။ သွားပြီးလျှင် ၎င်း BDB 229, KB, Qal Imperative

၂။ ပြောလော့၊ ၎င်း BDB 55, KB, Qal Perfect

၃။ ကြားလျှက်ပင်၊ ၎င်း Qal Imperative နှင့် Qal Infinitive , BDB 1033, KB 1570

၄။ အနက်ကိုနားမလည်၊ ၎င်း BDB 106, KB 122, Qal Imperfect, Jussif sense ၁:၃, ၅:၂၁, ၁၀:၁၃, ၂၉:၁၄

၅။ မြင်လျှက်ပင်၊ Qal Imperative နှင့် Qal Infinitive , BDB 906, KB 1157

၆။ အာရုံမပြုဘဲ၊ ၎င်း BDB 393, KB 380, Qal Imperfect, Jussive Sense

၇။ သူတို့စိတ်နှလုံးကိုမိုက်စေ၊ ၎င်း BDB 1031, KB 1566, Hiphil Imperative

၈။ သူတို့နားမကြား၊ ၎င်း BDB 457, KB 455, Hiphil Imperative

၉။ သူတို့မျက်စိမမြင်၊ ၎င်း BDB 1044, KB 1612, Hiphil Imperative

ဤ Imperative (အမိန့်ပေးဝါကျ) များနောက်တွင် အကျိုးသက်ရောက်မှုက လိုက်လာသည်။ (လုပ်ဆောင်နေဆဲပြ Imperfect သုံးခု ကို 'မြင်' 'ကြား' 'သိ' ဟူသော ကြိယာများ၌ သုံးထားသည်။) ဘုရားသခင်က ၎င်းတို့တုန့်ပြန်မည် မဟုတ်ကြောင်းနှင့် ကယ်လွတ် ခြင်းရမည်မဟုတ်ကြောင်း သိတော်မူပါသည်။ ((ကြိုတင်၍ သိတော်မူခြင်း၊ သို့တည်းမဟုတ် ၎င်းတို့၌ရှိနိုင်ပြီးသော ထင်ရာစိုင်းသည့် နှလုံးသား၊ စိတ်နှလုံးကို သာ၍မာကျောစေခြင်း)

၁။ 'အကျင့်မပြောင်းလဲ' BDB 996, KB 1427, Qal Perfect negated

၂။ 'အနာရောဂါမငြိမ်း' BDB 950, KB 1272, Qal Perfect negated

ဟေရှာယက ဟောပြောမည်ဖြစ်သလို အချို့အနည်းငယ်က တုန့်ပြန်မှုရှိနိုင်သော်လည်း အများစုက တုန့်ပြန်မည်မဟုတ်ပေ။ (ရောမ ၁:၂၄, ၂၆, ၂၈, ဧဖက် ၄:၁၉) သို့မဟုတ် တုန့်ပြန်နိုင်မည်မဟုတ်ပေ (ဟေရှာယ ၂၉:၉, ၁၀, တရားဟောရာ ၂၉:၄, မသဲ ၁၃:၁၃, ရောမ ၁၁:၈)။ ဤနေရာ၌ ဟေရှာယသည် ဧဝံဂေလိခရာမဟုတ်သော်လည်း မနာခံခြင်း/ အကျိုးသက်ရောက်ခြင်း ပဋိညာဉ်အတွက် ပရောဖက်တဦးဖြစ်သည် (မသဲ ၁၃:၁၃, မာကု ၄:၁၂, လုကာစ:၁၀)။ ၎င်း၏သတင်းစကားမျှော်လင့်ချက်မှာ အနာဂါတ်ကာလအတွက် ဖြစ်သည်။ ၎င်း၏နေ့ရက်ကာလအတွက်မဟုတ်ပါ။

ရောမ ၁၁:၇ 'ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏' Aorist Passive Indicative (၂ကော ၃:၁၄) ဘုရားက၎င်းတို့

အား ခိုင် မာစေကြောင်း ပါဝင်ပတ်သက်မှုကို ပြသည် (၈-၁၀)။ အကယ်စင်စစ် စိတ်နှလုံးခိုင်မာမှုသက်ရောက်စေသူမှာ မာရ် နတ်ဖြစ်သည် (၂ကော ၄:၄)။ "ခိုင်မာသည်" (pōroo) အသုံးအနှုံးသည် ဆေးပညာဆိုင်ရာ၌ အသားမာတက်ခြင်း၊ မျက်စိ ကန်းခြင်းတို့၌ အသုံးပြု သောစကားလုံးဖြစ်သည် (ရောမ ၁၁:၂၅, ၂ကော ၃:၁၄, ဧဖက် ၄:၁၈)။ မာကု ၆:၅၂ ၌ တပည့်တော်တို့အားသုံးနှုံးသည့် ဝေါဟာရနှင့် အလားတူဖြစ်သည်။ ရောမ ၉:၁၈ မှ ခြားနားသောဂရိအသုံးအနှုံး (sklērunō) သည် ဂရု ဇာတိဆန်ကျင်ဘက်အသုံးအနှုံး ဖြစ်သည် (ဟေဗြဲ ၃:၈, ၁၅, ၄:၇)။ ဤအပိုဒ်သည် အလွန်ရှင်းလင်းမှုရှိ၍ ၁၁:၁-၆ ၏ အခြေလည်းဖြစ်သည်။ အချို့ကိုယုံကြည်သောကြောင့် ရွေးချယ်၍ အချို့ကိုမူ ဇက်ခိုင်မာသောကြောင့် မရွေးချယ်ပေ။ သို့သော် ဤအပိုဒ်သည် တသီးတခြား ရေးထားခြင်းမျိုးမဟုတ်သလို သီဩလော်ဂျီဆိုင်ရာ ဆောင်ပုဒ်တခု သဖွယ်ရှိနေသည်။ သီဩလော်ဂျီဆိုင်ရာ အငြင်းပွားမှုသည်လည်း ရှိမြဲရှိနေသည်။ ဤအပိုဒ်မှ ရှင်းလင်းစွာဘော်ပြသော သမ္မာတရားနှင့် အခမ်းကြီး ၁၀ မှ တလောကလုံးအား ဘိတ်ခေါ်မှုအကြား လွန်ဆွဲတင်းမာမှုကရှိနေသည်။ ဤနေရာ၌ အလွန်နက်နဲမှုရှိပါသည်။ ဖြေရှင်းချက်မှာ အကျောက်အကန်ငြင်းဆိုရန်မဟုတ်သလို အကျပ်အတည်းမှ လွတ်ရန် အဓိပ္ပါယ် ကိုလျှော့ချသတ်မှတ်ရန်လည်းမဟုတ်ပါ။

၁၂:၃၉ 'ဟူသောစကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့မရောက်နိုင်ကြ' Imperfect Middle Indicative နှင့် Present Active Imperative ဖြစ်သည်။

ယေရှုနှင့် မိတ်သဟာယဖြစ်သော ယုံကြည်ခြင်း ၎င်းတို့၌ ဆက်လက်၍မရှိနိုင်တော့ပေ။ ကိုယ်တော် ၏ နိမိတ်လက္ခဏာသည် ၎င်းတို့အတွက် အတိုင်းအဆတခုထိ ဆွဲဆောင်မှုရှိသော်လည်း သခင်ယေရှုအား မေရှိယအဖြစ် ယုံကြည်ကိုး စားသည့် အဆင့်သို့မရောက်လာပေ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယုံကြည်ခြင်းအဆင့်အမျိုးမျိုးကိုတွေ့နေရသည်။ ကယ်တင်ခြင်းရ သည့် အဆင့်မျိုးကို အားလုံး၌မတွေ့ရပေ။ ၈:၃၁-၅၉ မှတ်စုကိုကြည့်ပါ။

▣ ‘တဖန် ပရောဖက်ဟောရှာယဟောပြန်သည်ကား’ ဟောရှာယ ၆:၁၀, ၄၃:၈ သည် ဟောရှာယမှတစ်ဆင့် ဘုရားသခင်၏သတင်း စကားနှင့်စပ်လျဉ်း၍ ယုဒလူမျိုးတို့၏ နှလုံးသားမာကျောမှုကိုရည်ညွှန်းသည် (ယေရမိ ၅:၂၁, ယေဇကျေလ ၁၂:၂၊ တရားဟောရာ ၂၉:၂-၄)။

၁၂:၄၀ ‘စိတ်နှလုံး’ အောက်ပါအထူးဆွေးနွေးချက်ကိုကြည့်ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် “စိတ်နှလုံး”

ဂရိအသုံးအနှုံး Kardia ကို Septuagint ၌ သော်လည်းကောင်း ဟေဗြဲအသုံးအနှုံး lēb (BDB 523) ကို ဓမ္မသစ်ကျမ်း၌ လည်းကောင်း အသုံးပြုထားသည်။ ၎င်းကိုနည်းလမ်းအဖုံဖုံဖြင့် အသုံးပြုထားသည်။ (Baver, Arndt, Gingrich နှင့် Danker, *A Greek English Lexicon*, PP. 403-404)

၁။ တဦးတယောက်အားတင်စားတော်ပြရာ၌ ခန္ဓာအသက်ကို ဗဟိုချက် (တမန်တော် ၁၄:၁၇, ၂ကော ၃:၂-၃, ယာကုပ် ၅:၅)

၂။ ဝိညာဉ်ရေးရာအသက်တာကို ဗဟိုပြုချက်။ (ကိုယ်ကျင့်တရား)

က။ စိတ်နှလုံးကိုသိမြင်တော်မူသောဘုရား (လုကာ ၁၆:၁၅, ရောမ ၈:၂၇, ၁ကော ၁၄:၂၅, ၁သက် ၂:၄, ဗျာဒိတ် ၂:၂၃)

ခ။ လူတို့၏ဝိညာဉ်ရေးရာ အသက်တာ၌ အသုံးပြုခြင်း (မသဲ ၁၅:၁၈-၁၉, ၁စာ:၃၅, ရောမ ၆:၁၇, ၁တီ ၁:၁၅, ၂တီ ၂:၂၂, ၁ပေ ၁:၂၂)

၃။ ကြံစည်တွေးတောခြင်းကို ဗဟိုပြုချက် (အသိဉာဏ်, မသဲ ၁၃:၁၅, ၂၄:၄၈, တမန်တော် ၇:၂၃, ၁၆:၁၄, ၂၈:၂၇, ရောမ ၁:၂၁, ၁၀: ၆, ၁၆:၁၈, ၂ကော ၄:၆, ဧဖက် ၁:၁၈, ၄:၁၈, ယာကုပ် ၁:၂၆, ၂ပေ ၁:၁၉, ဗျာဒိတ် ၁၈:၇, နှလုံးသားနှင့်အဓိပ္ပါယ်တူဝေါဟာရ အဖြစ် “စိတ်နှလုံး” ၊ ၂ကော ၃:၁၄-၁၅, ဖိလိပ္ပိ ၄:၇)

၄။ စိတ်စေတနာကိုဗဟိုပြုချက်။ (အလိုဆန္ဒ, တမန်တော် ၅:၄, ၁၁:၂၃, ၁ကော ၄:၅, ၇:၃၇, ၂ကော ၉:၇)

၅။ စိတ်ခံစားမှုကိုဗဟိုပြုချက်။ (မသဲ ၅:၂၈, တမန်တော် ၂:၂၆, ၃၇, ၇:၅၄, ၂၁:၁၃, ရောမ ၁:၂၄, ၂ကော ၂:၄, ၇:၃, ဧဖက် ၆:၂၂, ဖိလိပ္ပိ ၁:၇)

၆။ ဝိညာဉ်တော်၏ သီးသန့်လုပ်ဆောင်ရာ (ရောမ ၅:၅, ၂ကော ၁:၂၂, ဂလာတီ ၄:၆ (စိတ်နှလုံးထဲ၌ ကျိန်းဝပ်သောခရစ်တော် ဧဖက် ၃:၁၇))

၇။ စိတ်နှလုံးကို ခန္ဓာတရားကို ရည်ညွှန်းရာ၌ တင်စားတော်ပြချက် (မသဲ ၂၂:၃၇, တရားဟော ၆:၅ ကို ကိုးကားချက်) တဦးချင်းအသက်တာ ၌ ထိုသူ၏ အတွေးအခေါ်၊ ခံစားမှု၊ လုပ်ဆောင်မှုအားဖြင့် ထိုသူသည် မည်သို့သော နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း ဆက်စပ်ထင်ရှားစေသည်။ ဓမ္မဟောင်းကျမ်း၌ ဤအသုံးအနှုံးနှင့် စပ်လျဉ်းထူးခြားစွာ အောက်ပါအတိုင်းအသုံးပြုထားသည်။

က။ ကမ္ဘာဦး ၆:၆, ၈:၂၁, “နောင်တရ၍ နှလုံးတော်ပူပန်” ဟောရှေ ၁၁:၈-၉ ကိုလည်းရှု။

ခ။ တရားဟောရာ ၄:၂၉, ၆:၅ “စိတ်နှလုံးအကြွင်းမဲ့”

ဂ။ တရားဟောရာ ၁၀:၁၆, “နှလုံးအရေဖျားကိုလှီးဖြတ်လော့” နှင့် ရောမ ၂:၂၉

ဃ။ ယေဇကျေလ ၁၈:၃၁-၃၂ “အသစ်သောနှလုံး”

င။ ယေဇကျေလ ၃၆:၂၆, ‘စိတ်နှလုံးသစ်’ နှင့် ‘ကျောက်နှလုံးသား’

၁၂:၄၁ ‘ဟောရှာယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ... ထိုစကားကိုဟောပြောသတည်း’ ဤအချက်အားဖြင့် ဓမ္မဟောင်းမှ ပရောဖက်များသည် မေရိယ၏ ဖွင့်ပြစေခိုင်းမှုကိုခံရကြောင်း ထင်ရှားသည် (လုကာ ၁၄:၂၇)။ ‘ဘုန်းတော်’ ၁:၁၄ ကိုရှု။

၁၂:၄၂ ‘သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏’ ယေရှု၏နှုတ်တော်ထွက်စကားအားဖြင့် အသီးသီးခြင်းဖြစ်သည် (၁၁, တမန်တော် ၆:၇)။ အထူးဆွေးနွေးချက် ၂:၂၃ ကိုရှု။

▣ ‘ထင်ရှားစွာဝန်မခံကြ’ အထူးဆွေးနွေးချက် ၉:၂၂-၂၃ ကိုရှု။

▣ ‘တရားစရပ်မှနှင့်ထုတ်မည်ကို စိုးရိမ်သောကြောင့်’ (၉:၂၂, ၁၆:၂)

၁၂:၄၃ ယုံကြည်ခြင်းမှန်ကန်နေလျှက်ပင် အားနည်းခြင်းနှင့် ကြောက်ရွံ့စိုးရိမ် ရှိနိုင်သည်သာမက ဖွင့်ဟဝန်ခံမှုပင်မရှိနိုင်ကြောင်း နားလည်စေသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ဤယုံကြည်ခြင်း (Psiteuō) ကို အစပြုသည့် အခြေအနေမှသည် ကယ်တင်ခြင်းအတွက် စစ်မှန်သောယုံကြည်ခြင်းတိုင်အောင် အခြေအနေအမျိုးမျိုးအတွက် အသုံးပြုတင်ပြထားသည်။

ကျမ်းချက် ၁၂:၄၄-၅၀ ယေရှုကလည်း ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။ ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ကြည့်မြင်၏။ ငါ့ကိုယုံကြည်သမျှ သောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ။ ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်။ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတောမူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။ ထို့ကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟုကြွေးကြော်၍ မိန့်တော်မူ၏။

၁၂:၄၄ ‘ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏’ ယုံကြည်ခြင်း၏ အမြင့်ဆုံးဦးတည်ရာသည် ခမည်းတော်ဘုရား၌သားဖြစ်သည် (၁ကော ၁၅:၂၅-၂၇)။ ဤအချက်သည် တဖန်ဘော်ပြရာအချက်လည်းဖြစ်သည် (မသု ၁၀:၄၀, ယော ၅:၂၄)။ သားတော်ကို သိမြင်ခြင်းသည် ခမည်းတော်ဘုရားကိုသိမြင်ခြင်းမည်၏ (၁ယော ၅:၁၀-၁၂)။

၁၂:၄၅ ဘုရားသခင်ဟူသည် မည်သို့သောပုဂ္ဂိုလ်နည်း? ဟူသော် ယေရှုကို မြင်ခြင်းဖြင့် ဘုရားကိုမြင်ပါ၏ (၁၄:၇-၁၀)။

၁၂:၄၆ ဤလောကသည် ကမ္ဘာဦး ၃ ကတည်းက အမှောင်တွင်းသက်ဆင်းခဲ့ပြီဖြစ်သည် (ကမ္ဘာဦး ၆:၅, ၁၁-၁၂, ၈:၂၁, ဆာလံ ၁၄:၃, ဟေရုယ ၅၃:၆, ရောမ ၃:၉-၂၃)။

၁၂:၄၇ ‘ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင်’ Third Class Conditional Sentence ဖြစ်သည်။ အစဉ်အမြဲ နာခံ လိုက်လျှောက်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် အစဉ် တည်မြဲသောတဦးချင်း၏မိတ်သဟာယ လက္ခဏာသက်ပေပင်ဖြစ်သည်။ စိတ်ချမှုသည် (အထူးဆွေးနွေးချက် ၁ယော ၅:၁၃) ပြောင်းလဲခြင်းတခုဖြစ်ပြီး မရွေ့လျော့သော နာခံခြင်း အသက်တာ ပြောင်းလဲမှုပေါ်မူတည် နေသည်။ (အထူးဆွေးနွေးချက် ၈:၃၁၊ ယာကုပ် နှင့် ၁ယော)

၁၂:၄၇-၄၈ ‘အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကိုကယ်တင်အံ့သောငှါ ငါလာ၏’ ယေရှုကြွဆင်းလာသည်မှာ အခြေခံအားဖြင့် ဤလောကကို ကယ်တင်ရန်ဖြစ်သလို ကိုယ်တော်၏ကြွဆင်းလာခြင်းအားဖြင့် လူတို့အားဆုံးဖြတ်ချက်ချရန် တွန်းအားပေးလျက်ရှိသည်။ ကိုယ်တော်အားငြင်းပယ်သူတို့၌မူကား မိမိတို့ကိုယ်ကို စီရင်ခြင်းသို့ရောက်စေသောသူတို့သာ ဖြစ်သည်။ (အထူးဆွေးနွေးချက် ၈:၃၁ ကိုရှု။ ယော ၃:၁၇-၂၁)

၁၂:၄၉-၅၀ ယေရှုသည် ခမည်းတော်ပေးသော အခွင့်အာဏာအားဖြင့်သာ ဟောပြောခြင်းဖြစ်သည်။

၁၂:၅၀

- NASB, NKJV, NRSV, TEV - ‘ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်’
- NET - ‘ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ကိုယူဆောင်လာသည်’
- NJB - ‘ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ကိုဆိုလိုသည်’
- REB - ‘ခမည်းတော်၏ပညတ်တော်တို့မှာ ထာဝရအသက်ဖြစ်သည်’
- NIV - ‘ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်သို့ဦးတည်စေသည်’
- NET (footnote) - ‘ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ရလဒ်ကိုဖြစ်စေသည်’

ပထမဘော်ပြချက်မှာ ဂရိကျမ်းဂန်မှ တိုက်ရိုက်ဖြစ်ပြီး ကျန်အချက်များမှာ ၎င်း၏အနက်ကို ကြိုးစားဖွင့်ပြထားခြင်းဖြစ်သည်။ NASB ၌မူ ယော ၆:၆၈ ကို နှိုင်းယှဉ်ဘော်ပြချက်အဖြစ် ဘော်ပြသလို၊ Michael Magill ၏ *NT Transline* ၌မူ ယော ၁၇:၈ နှင့် နှိုင်းယှဉ် ဘော်ပြထားသည်။ Jerome ပြုစုသော *Biblical Commentary* (P-451) ၌မူ ယော ၁၀:၈ နှင့် ယှဉ်၍ ဘော်ပြသည်။ ဤစာစုသည် ရှင်းလင်းတိကျမှု မရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ရှင်ယောဟန်ခရစ်ဝင်၌ အထူးအနက်ဖွင့်ဆိုချက်တွဲလျက်မပါရှိသည့် ဤ ‘ပညတ်တော်’ ဟူသော ဝေါဟာရ၏ အနည်းကိန်းနှင့် အများ ကိန်းကြား အတက်အကျရှိသည့် သဘောကိုတွေ့ရသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ရှင်ယောဟန်၏အရေးအသား၌ “ပညတ်တော်” ကိုအသုံးပြုခြင်း”

၁။ မောရှေ၏ပညတ်တရားအတွက် ယော ၈:၅ ၌ တကြိမ်အသုံးပြုသည်။

၂။ ခမည်းတော်ဘုရားမှ ယေရှုသို့။
က။ ကိုယ်တော်၏ ရွေးနှုတ်ပူဇော်ခံသည့် အမှုပေါ် ထိန်းချုပ်မှု၊ ယော ၁၀:၁၈, ၁၂:၄၉-၅၀, ၁၄:၃၁
ခ။ ကိုယ်တော်သည် ခမည်းတော်အားချစ်သည်ကို လောကီသားတို့သိမည်အကြောင်း၊ ယော ၁၄:၃၁
ဂ။ ကိုယ်တော်သည် ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်ခြင်း၊ ယော ၁၅:၁၀

၃။ သခင်ယေရှုမှ ယုံကြည်သူများသို့။
က။ ကိုယ်တော်၏ချစ်ခြင်း၌ တည်ရန်၊ ယော ၁၄:၁၅, ၁၅:၁၀
ခ။ ကိုယ်တော် ချစ်တော်မူသကဲ့သို့ တဦးနှင့် တဦးချစ်ရန်၊ ယော ၁၃:၃၄, ၁၅:၁၂, ၁၇, ၁ယော ၂:၇-၈, ၃:၁၁, ၂၃, ၄:၇, ၂၁, ၂ယော ၅
ဂ။ ကိုယ်တော်၏ပညတ်တို့ကို စောင့်ရှောက်ရန်၊ (‘ခဲ’ ကဲ့သို့) ယော ၁၄:၁၅, ၁၅:၁၀, ၁၄, ၁ယော ၂:၃, ၄, ၃:၂၂, ၂၄, ၅:၁-၃, ၂ယော ၆

၄။ ခမည်းတော်ဘုရားမှ ယုံကြည်သူများသို့။
က။ ယေရှုကိုယုံကြည်ရန်၊ ၁ယော ၃:၂၃ (ယော ၆:၂၉)
ခ။ အချင်းချင်းချစ်ရန်၊ ၁ယော ၃:၂၃

ဆွေးနွေးရန်မေးခွန်းများ။

ဤစာအုပ်သည်သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်၊ သမ္မာကျမ်းစာ နှင့် ဝိညာဉ်တော်၏ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

- ၁။ အဘယ့်ကြောင့် လာဇရု၏နှမ မာရိက သခင်ယေရှု၏ ခြေတော်ကိုဆီလူးရသနည်း?
- ၂။ အဘယ့်ကြောင့် မသု၊ မာကု နှင့် ရှင်ယောဟန်၌ ဤအဖြစ်သည် အနည်းငယ်စီကွာခြားရသနည်း?
- ၃။ သခင်ယေရှုကို လူထုကြီးက စွဲပလွန်ခက်နှင့် ကြိုဆိုခြင်းနှင့် ဆာလံ ၁၁၈ ကို ကိုးကားခြင်း၏ ထူးခြားချက်သည်အဘယ် နည်း?
- ၄။ ဟေလသလူတို့၏ စကားပြောခွင့်တောင်းခံမှုကို ယေရှုမည်သို့တုန့်ပြန်သနည်း?
- ၅။ အဘယ့်ကြောင့် ယေရှု၏စိတ်ပူပန်ခြင်း ဖြစ်ရသနည်း? (၂၇)။
- ၆။ ‘ယုံကြည်ခြင်း’ ကို ရှင်ယောဟန်က အဘယ့်ကြောင့် အနက်အမျိုးမျိုးဘော်ပြရသနည်း?

အခဏ်းကြီးတစ်ဆယ့်သုံး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
တပည့်တော်တို့၏ ခြေကို ဆေးခြင်း ၁၃:၁-၁၁	အစေခံကျွန်ုပ်ဖြစ်သောသခင် ၁၃:၁-၁၁	နောက်ဆုံးညစာ ၁၃:၁-၁၁	တပည့်တော်တို့၏ ခြေကို သခင်ယေရှုဆေးပေးခြင်း ၁၃:၁ ၁၃:၂-၆ ၁၃:၇ ၁၃:၈က ၁၃:၈ခ ၁၃:၉ ၁၃:၁၀-၁၁	ခြေဆေးခြင်း ၁၃:၁ ၁၃:၂-၅ ၁၃:၆-၁၁
၁၃:၁၂-၂၀	ကျွန်ုပ်တို့လည်းအစေခံ ရကြမည် ၁၃:၁၂-၃၀	၁၃:၁-၂၀	၁၃:၁၂-၁၇ ၁၃:၁၈-၂၀ သစ္စာဖောက်ခံရမည်ကို သခင်ယေရှုကြိုတင် ဟောကြားခြင်း ၁၃:၂၁ ၁၃:၂၂-၂၄ ၁၃:၂၅ ၁၃:၂၆-၂၉ ၁၃:၃၀	၁၃:၁၂-၁၆ ၁၃:၁၇-၂၀ ယုဒသစ္စာဖောက်မှုကို ကြိုတင်ဘော်ပြခြင်း ၁၃:၂၁-၃၀
သစ္စာဖောက်ခံရမည် ကိုသခင်ယေရှုကြိုတင် ဘော်ပြခြင်း၊ ၁၃:၂၁-၃၀		၁၃:၂၁-၃၀	၁၃:၂၁ ၁၃:၂၂-၂၄ ၁၃:၂၅ ၁၃:၂၆-၂၉ ၁၃:၃၀	
ပညတ်သစ် ၁၃:၃၁-၃၅ ပေတရုငြင်းဆန်မည် အကြောင်းကြိုတင် ဘော်ပြခြင်း ၁၃:၃၆-၃၈	ပညတ်သစ် ၁၃:၃၁-၃၅ ပေတရုငြင်းဆန်မည် အကြောင်းသခင်ယေ ရှုကြိုတင်ဘော်ပြခြင်း ၁၃:၃၆-၃၈	၁၃:၃၁-၃၅ ၁၃:၃၆-၃၈	ပညတ်သစ် ၁၃:၃၁-၃၅ ပေတရုငြင်းဆန်မည် အကြောင်းသခင်ယေ ရှုကြိုတင်ဘော်ပြခြင်း ၁၃:၃၆က ၁၃:၃၆ခ ၁၃:၃၇ ၁၃:၃၈	နှုတ်ဆက်ဟောပြောချက် ၁၃:၃၁-၃၅ ၁၃:၃၆-၃၈

ဖတ်ရှုရန်လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်ကို စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပေါ်နေကျပါသည်။

၁၃:၁-၃၈ မှ ကျမ်းအဆက်အစပ်များကို ခြုံငုံလေ့လာခြင်း

- က။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ သခင်ယေရှု၏နိမိတ်လက္ခဏာများမှာ အခဏ်းကြီး ၁၂၅ အဆုံးသတ်ခဲ့ပြီးဖြစ်သည်။ အခဏ်းကြီး ၁၃မှစ၍ ပြင်းပြသောစိတ်ဝေဒနာ ခံစားရသော နောက်ဆုံးရက်သတ္တပတ်ဖြစ်သည်။
- ခ။ NASB ဘာသာပြန်ကျမ်း စာမျက်နှာအောက်ခြေရှိ ရှင်းလင်းချက် (footnotes) ၌ စိတ်ဝင်စားဘွယ်မှတ်ချက် ပေးထားသည်မှာ “ဂရိဘာသာစကား၌ နာမ်အသုံးအနှုန်း agapē (ချစ်ခြင်းမေတ္တာ) နှင့် ကြိယာအသုံးအနှုန်း agapaō (ချစ်ခြင်းမေတ္တာ) ဝေါဟာရသည် အခဏ်းကြီး ၁ မှ ၁၂ထိ ရှစ်ကြိမ်သာတွေ့ရသော်လည်း အခဏ်းကြီး ၁၃မှ ၁၇ ထိတွင်မူ ၃၁ ကြိမ်ပင်တွေ့ရသည်” ဟုဆိုသည်။
- ဂ။ နောက်ဆုံးညစာစားပွဲ (သခင်ဘုရား၏ပွဲတော်) ကို ကျန်ခရစ်ဝင်ကျမ်းများ၌ ဘော်ပြသော်လည်း ရှင်ယောဟန်ခရစ်ဝင်၌မူ မပါရှိပေ။ ထိုည၌ အထက်ခန်းတွင် ကိုယ်တော်မိန့်ဆိုခဲ့သောစကားများကိုသာ မှတ်တမ်းပြုထားသည်။ (အခဏ်းကြီး ၁၃ မှ ၁၇သည် ရှင်ယောဟန်ခရစ်မှ ထူးခြားသည့်အပိုင်းကဏ္ဍဖြစ်သည်။ ထို့ကြောင့်ပင် သခင်ယေရှု၏ ပုဂ္ဂိုလ်တော်မြတ်ဖြစ်ခြင်းနှင့် လုပ်ဆောင်တော်မူချက်တို့ကို တန်ခိုးနှင့်ပြည့်ဝသော နည်းလမ်းအသစ်ကို ဘော်ပြမည်ဖြစ်သည်။) သခင်ဘုရား၏ပွဲတော်အကြောင်း ချန်လှပ်ရသည်မှာ ကနဦးအသင်းတော်၌ပင်လျှင် မင်္ဂလာဝတ်လုပ်ထုံးတို့၌ အလေးထားမှု လွန်ကဲလာခြင်းကြောင့် တမင်သက်သက် မဘော်ပြခြင်းဖြစ်တန်သည်ဟု အချို့ကမြင်သည်။ သခင်ဘုရား၏ဗဟိုဖွဲ့ နှင့် ပွဲတော်မင်္ဂလာကို ရှင်ယောဟန်က မည်သည့်အခါမျှ အသေးစိတ်မဘော်ပြပေ။
- ဃ။ အခဏ်းကြီး ၁၃ မှစ၍ အဆက်အစပ်ကို ရှင်လုကာ ၂၂:၂၄ ၌တွေ့နိုင်သည်။ တပည့်တော်များအနေဖြင့် မည်သူသည် သာ၍ကြီးမြတ်ကြောင်း အငြင်းပွားလျှက်ပင် ရှိနေသေးသည်။
- င။ အခဏ်းကြီး ၁၃ မှ ၁၇ မှ ပကတိအနေအထားမှာ ယေရုရှလင်ရှိ အထက်ခန်းတွင်ဖြစ်ပြီး (သို့တည်းမဟုတ် အခဏ်းကြီး ၁၅ မှ ၁၇ သည် ဂေသရေမန်၌ပင်လမ်းကြိုရှိနေဆဲဖြစ်နိုင်သည် ၁၄:၃၁)။ ကိုယ်တော်အား ယုဒသစ္စာဖောက်သည့် မာကု၏အိမ်ဖြစ်နိုင်ဘွယ်ရှိသည်။
- စ။ သခင်ယေရှုက တပည့်တော်တို့၏ခြေကို ဆေးခြင်း၌ ရည်ရွယ်ချက်နှစ်ခု ရှိပုံရသည်။
 - ၁။ ဖိ-၁၁ သည် ကျွန်ုပ်တို့၏ကိုယ်စား ကားတိုင်ပေါ်ကိုယ်တော်၏အသေခံခြင်း ရှေ့ပြေးပုံရိပ်ဖြစ်သည်။
 - ၂။ ၁၂-၂၀ သည် နိမ့်ချခြင်းနှင့် စပ်ဆိုင်သည့် သင်ခန်းစာတစ်ခုဖြစ်သည် (လုကာ ၂၂:၂၄)။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း၊

ကျမ်းချက် ၁၃:၁-၁၁ ‘ပဿခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍ ဤလောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမှန်၏သား ယုဒရှုကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကို စားကြစဉ် ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကို ၎င်း၊ သူသည် ဘုရား သခင်ထံတော်မှ ထွက် လာသည်ကို ၎င်း၊ ဘုရားသခင်ထံတော်သို့ ကြွသွားမည်ကို ၎င်း၊ ယေရှုသည် သိတော်မူသည်နှင့် စားပွဲမှထ၍ ဝတ်လုံတော်ကို ချွတ်ပြီးလျှင်၊ ပဝါကို ယူ၍ ခါးကို စည်းတော်မူ၏။ ထို့နောက် မှရေကို အင်တုံ၌ လောင်း၍ တပည့်တော် တို့၏ ခြေကို ဆေးပြီးမှ ခါး၌ စည်းသော ပဝါနှင့် သုတ်တော်မူ၏။ ရှိမှန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို ဆေးတော်မူမည်လောဟု မေးလျှောက်၏။ ယေရှုကလည်း သင်သည် ငါပြုသော အမှုကို ယခုနားမလည်သေး၊ နောက်မှ သိလိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရုကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ရှိမှန်ပေတရုကလည်း အကျွန်ုပ်၏ ခြေကို သာမဆေးပါနှင့်။ လက်ကို ၎င်း၊ ဦးခေါင်းကို ၎င်း ဆေးတော်မူပါဟု လျှောက်ပြန်၏။ ယေရှုကလည်း ရေချိုးပြီးသော သူမည်သည်ကား ခြေဆေးခြင်းမှ တပါးဆေးရသော အကြောင်းမရှိ။ တကိုယ်လုံး စင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံမည် သူကို သိတော်မူသောကြောင့် သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။

၁၃:၁ ‘ပဿခါပွဲမခံမီ၌’ ဤညစာစားပွဲသည် ပဿခါပွဲမတိုင်မီလော၊ ပဿခါပွဲရောက်နေချိန်လောဟု သည့် အချက်၌ ရှင်ယောဟန် ခရစ်ဝင် နှင့် အခြားသုံးကျမ်း၌ တင်ပြမှုကွဲလွဲလျက်ရှိနေသည်။ နှစ်ဘက်စလုံးက ဤညစာစားပွဲကို ကြာသပတေးနေ့အဖြစ်လည်းကောင်း၊ ကားတိုင်၌ အသေခံခြင်းအား သောကြာနေ့အဖြစ်သတ်မှတ်ထားကြသည် (၁ဇး:၃၁, မာကု ၁၅:၄၃, လုကာ ၂၃:၅၄)။ ပဿခါပွဲအတွက် ဤစားသောက်ခြင်းကို ကုသရေလလူမျိုးများ အဲဂုတ္တုမှ လွတ်မြောက်လာရာ အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်သည်။ (ထွက်မြောက်ရာ ၁၂) ရှင်ယောဟန်က ဤစားပွဲသည် လုပ်ဆောင်နေကျ ပဿခါပွဲမတိုင်မီ ဟု အခိုင်အမာအတည်ပြုထားသည်။

ဖြစ်နိုင်ခြေရှိသည်မှာ ထိုခေတ်၌မတူညီသော ပြက္ခဒိန်များအသုံးပြုကြရာ (လက်ရှိယဇ်ပုရောဟိတ်စနစ်ကို ဆန့်ကျင်ကြောင်း ပြသည့်အနေဖြင့် Jubilees နှင့် Enoch စာစောင်များမှ နေနှင့်စပ်ဆိုင်သည့် ပြက္ခဒိန်) က ပဿခါပွဲကို တစ်ရက်စော၍ ဘော်ပြလေသည်။ လက်ရှိကျမ်းတတ်များက Jerome ၏ သမ္မာကျမ်းအနက်ဖွင့် (P.451) မှဘော်ပြချက်ပါ အခြေပြု၍ ယောဟန်ဘော်ပြသော “ပဿခါပွဲမခံမီ” သည် မှန်ကန်မှုရှိ၍ ကျန်ခရစ်ဝင်ကျမ်း သုံးစောင်၌မူ ဤစားသောက်ပွဲကို ပဿခါပွဲ၏ လက္ခဏာဖြင့်သာ တင်ပြခြင်း ဖြစ်တန်သည်ဟုဆိုသည်။ သတိချပ်စရာရှိသည်မှာ ခရစ်ဝင်ကျမ်းများသည် အနောက်တိုင်းမှ ကျိုးသင့်ကြောင်းသင့် သမိုင်းဖြစ်စဉ်မဟုတ်ပေ။ သမိုင်းရာဇဝင်ဟူသည်မှာ အသွင်အမျိုးမျိုးဖြင့် ရေးသားတတ်ကြရာ အမှားအမှန်ရောမြဲမီးတတ်လေ့ရှိသည်။ သမိုင်းဟူသည် လတ်တလောလက်ရှိအခြေအနေ၏ လိုအပ်မှု၊ ရှုထောင့်အဘို့အလိုငှါ အတိတ်ကြောင်းကို ဘော်ပြခြင်းဖြစ်သည်။ မှန်ကန်သည့် ရလဒ်အတွက်မူ ဤသမိုင်းကို မည်သူက အဘယ့်ကြောင့် ရေးသားရသနည်းဟူသော အချက် ဖြစ်သည်။ Gordon Fee နှင့် Douglas Stuart ၏ ‘How to read the Bible For all it’s worth, pp.89-126 ကိုကြည့်ပါ။

▣ ‘ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသော’ ရှင်ယောဟန်ခရစ်ဝင်က နှစ်မျိုးညွှန်ပြချက်ဖြစ်သော အထက်အရပ်နှင့် အောက်အရပ် (၃) ကို ဆက်လက်၍ အထူးပြုထားသည်။ ယေရှုသည် ခမည်းတော်၏ စေလွှတ်မှုကိုခံရပြီး (၈:၄၂) ယခု ပြန်လည် တက်ကြွတော့မည်ဖြစ်သည်။ အခြားခရစ်ဝင်ကျမ်းသုံးကျမ်း (Synoptic) ကမူ ယုဒခေတ် နှစ်ခေတ်တည်းဟူသော တည်ရှိပြီး နိုင်ငံတော်နှင့် မပြီးပြည့်စုံသေးသော ဘုရားသခင်၏ နိုင်ငံတော်ကို သခင်ယေရှု၏ ဩဝါဒ၌ ပုံဘော်ထားသည်။

မျက်မှောက်ခေတ်စာရှုသူများအနေဖြင့် ခရစ်ဝင်ကျမ်းများနှင့်စပ်ဆိုင်၍ ဦးတည်သည့် မေးခွန်းများစွာ ရှိမည်ဖြစ်ရာ အလုံးစုံကို ဘော်ပြပြီးစီးသည့်အခါ ဤကျမ်းအရေးအသားတို့က သမ္မာတရားနှင့်ဆိုင်သော လောကရှုထောင့်ကို အဆက်မပြတ်ဖွင့်ပြမည်ဖြစ်သည်။

- ၁။ စုံလင်သော ဘုရားတစ်ဆူတည်းရှိခြင်း၊
- ၂။ ဖန်ဆင်းတော်မူသော လူသားမျိုးနွယ်သည် ပုန်ကန်ခြင်းကြောင့် အပြစ်နွံထဲကျဆင်းခြင်း၊
- ၃။ ဘုရားသခင်က ရွေးနှုတ်မည့်အရှင်ကို လူ့ဇာတိခံရန်စေလွှတ်ခြင်း၊ (မေရှိယ)
- ၄။ လူသားမျိုးနွယ်က နောင်တ၊ ယုံကြည်ခြင်း၊ နာခံခြင်း နှင့် မရွေ့လျော့မတိမ်းယိမ်းခြင်းဖြင့် တုန်ပြန်ခြင်း၊
- ၅။ ဘုရားသခင်နှင့်အလိုတော်ကို မကောင်းဆိုးဝါးတဦးက ဆန့်ကျင်ဘက်ပြုခြင်း၊

၆။ ဝေနေယျ သတ္တဝါအားလုံးက မိမိတို့အသက်တာကို ဘုရားသခင်အားဝန်ခံအပ်နှံခြင်း၊ “ပြောင်းရသော” ဟူသော (metabainō) ၌ အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တည်ရှိဆဲဇာတိခန္ဓာ (အပြစ်နွံထဲရှိ အသက်တာဟောင်းနှင့် ပုန်ကန်ဆန့်ကျင်သောခန္ဓာ) မှသည် ဝိဉာဏအသက်တာသစ်နှင့် ထာဝရအသက်သို့ ပြောင်းလဲခြင်းသို့ ရည်ညွှန်းသည်။ (၅:၂၄, ၁၃:၁, ၁ယော ၃:၁၄, ထိုအသုံးအနှုန်းကိုသုံးသည့် ၇:၃ မှလွဲ၍)

▣ ‘အချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍’ ဤနေရာ၌ ‘သိခြင်း’ မှာ Perfect Active Participle ဖြစ်သည် (၃)။ သခင်ယေရှုအနေဖြင့် ခမည်းတော်ဘုရားနှင့် မိမိ၏သီးသန့်တော်စပ်မှုကို အနည်းဆုံးဆယ့်နှစ်နှစ် အရွယ်ကပင်သဘောပေါက်ပေမည် (လုကာ ၂:၄၁-၅၁)။ ဟေလသလူတို့ ကိုယ်တော်အား လာရောက်တွေ့ဆုံခြင်းကပင်လျှင် (၁၂:၂၀-၂၃) ကိုယ်တော် အသေခံရမည့်အချိန်နှင့် ဘုန်းပွင့်ချိန်ရောက်လာတော့မည်ကို ကိုယ်တော်အားပြခြင်းပင်ဖြစ်သည် (၂:၄, ၇:၆, ၈, ၃၀, ၈:၂၀, ၁၂:၂၃, ၂၇, ၁၇:၁)။

▣ ‘ဤလောက၌ရှိသော’ ယောဟန်သုံးနှုန်းသော ဤ “လောက” (Kosmos) ဝေါဟာရ၌ အဓိပ္ပါယ်အချို့တွေ့ရသည်။

၁။ ဤကမ္ဘာလောက (၁:၁၀, ၁:၁၉, ၁၆:၂၁, ၁၇:၅, ၁၁, ၂၄, ၂၁:၂၅)

၂။ လူသားမျိုးနွယ် (၃:၁၆, ၇:၄, ၁:၁၂, ၁၂:၁၉, ၁၄:၂၂, ၁၈:၂၀, ၃၇)

၃။ ပုန်ကန်ခြားနားသောလူသားမျိုးနွယ် (၁:၁၀, ၂၉, ၃:၁၆, ၂၁, ၄:၄၂, ၆:၃၃, ၇:၇, ၉:၃၉, ၁၂:၃၁, ၁၅:၁၈, ၁၇:၂၅)

အထူးဆွေးနွေးချက် ‘ပေါလု၏ Kosmos အသုံးအနှုန်း’ ၁၄:၁၇ ကိုရှု။

▣ “မိမိလူတို့ကိုချစ်တော်မူသောကြောင့်” ဤ ဂရိစကားစုကို အဲဂုတ္တူပုရပိုဒ် (Moulton, Milligan , ၏ *The Vocabulary of the Greek New Testament*) ၌ “အနီးအနားရှိဆွေမျိုး” အသုံးအနှုန်း၌ သုံးထားသည် (လုကာ ၈:၁၉-၂၁)။

▣ “အဆုံးတိုင်အောင်ချစ်တော်မူ၏” ဂရိစကားလုံး ‘telos’ ဖြစ်ပြီး ပြီးစီးသည့်ရည်ရွယ်ချက်ကို ဆိုလိုသည်။ လူသားမျိုးနွယ်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ ယေရှု၏ ရွေးနှုတ်လုပ်ဆောင်တော်မူချက်ကို ရည်ညွှန်းသည်။ အလားတူစကားလုံးပုံစံတစ်ခုမှာ ကားတိုင်ပေါ်မှ ကိုယ်တော်၏နောက်ဆုံးမိန့်ဆိုချက် (၁၉:၃၀) “ဤအမှုပြီးပြီ” ဖြစ်၍ အဲဂုတ္တူပုရပိုဒ် မှ နားလည်ရသည်မှာ “အကုန်အစင်ရှင်းပြီး” ဟူ၍ဖြစ်သည်။

၁၃:၂ “ညစာကိုစားကြစဉ်” ဤအချက်ကို ဂရိကျမ်းဂန်တို့၌ ပုံစံအမျိုးမျိုးတွေ့ရသည်။ ဂရိစကားလုံးတလုံးဖြစ်သော စာကြောင်းတကြောင်း၌ပင် ကွဲလွဲမှုရှိနိုင်သည်။

၁။ ginomenou, Present Participle (ညစာကိုစားကြစဉ်) MSS^a, B, L, W

၂။ genomenou, Aorist Participle (ညစာကိုစားပြီးနောက်) MSS P⁶⁶, ^a2, A, D

UBS4 က #၁ ကို ‘B’ အဆင့် (သေချာသလောက်ရှိခြင်း) ပေးထားသည်။

အောက်တော်ပြချက်များအတိုင်းဖြစ်နိုင်သည်။

၁။ ညစာကိုစားပြီးနောက်

၂။ လုပ်ထုံးလုပ်နည်းအရ လိုအပ်သည်အတိုင်း လက်ဆေးသောအခါ ပထမကောင်းကြီးတစ်ဦးပြီးနောက်

၃။ တတိယကောင်းကြီးတစ်ဦးပြီးနောက်

အထူးဆွေးနွေးချက်ခေါင်းစဉ် “ပထမရာစုနှစ် ယုဒဘာသာ၏ ပဿခါပွဲအစီအစဉ်”

က။ ဆုတောင်းချက်၊

ခ။ စပျစ်ရည်ခွက်၊

ဂ။ လူအများလက်ဆေးရန် ရေအင်တုံကို အားလုံးလက်ဆင့်ကမ်းခြင်း၊

ဃ။ ခါးသောအရွက်နှင့် အရည်၌ တို့နှစ်ခြင်း၊

င။ သိုးသားနှင့်မုန့်၊

စ။ ဆုတောင်းချက်နှင့် ဒုတိယအကြိမ်ခါးသောအရွက်နှင့် အရည်၌ တို့နှစ်ခြင်း၊

ဆ။ ကလေးငယ်များအတွက် အမေးအဖြေအချိန်နှင့်အတူ ဒုတိယစပျစ်ရည်ခွက်၊ (ထွက်မြောက်ရာ ၁၂:၂၆-၂၇)

ဇ။ Hallel ဆာလံ ၁၁၃-၁၁၄ ကို သီဆိုခြင်းနှင့် ဆုတောင်းချက်၊

ဈ။ အစီအစဉ်ဦးဆောင်သူက မိမိလက်တို့ကိုဆေးပြီး အယောက်စီအတွက် မုန့်ကိုနှစ်ခြင်း၊

ည။ ဗိုက်ပြည့်သည်ထိစားကြပြီး သိုသားတတုံးနှင့် အဆုံးသတ်ခြင်း၊

ဋ။ လက်များကိုဆေးပြီးနောက် တတိယမြောက် စပျစ်ရည်ခွက်၊

ဌ။ Hallel ဆာလံ ၁၁၅-၁၁၈ ကိုသီဆိုခြင်း၊

ဍ။ နိုင်ငံတော်တည်မည့်လက္ခဏာအဖြစ် စတုတ္ထမြောက် စပျစ်ရည်ခွက်၊

သခင်ဘုရား၏ပွဲတော်ဘော်ပြချက်သည် နံပါတ် “၄” ဖြစ်မည်ဟု အများကယုံကြည်ကြသည်။

☐ ‘မာရ်နတ်သည်ရှိမုန့်၏သား ယုဒရှုကာရုတ်၏စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း’ Perfect Active Participle ဖြစ်သည်။ ယုဒနှင့်စပ်ဆိုင်၍ အစောပိုင်းကတည်းက သခင်ယေရှု သီနှင့်ပြီးဖြစ်သည် (၆:၇၀)။ ယုဒအား မကောင်းဆိုးဝါးပူးကပ်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ၂၇ ၌မူ အပြည့်အဝချုပ်ကိုင်ထားပြီဖြစ်သည်။ အထူးဆွေးနွေးချက် စိတ်နှလုံးသား (၁၂:၄၀) နှင့် ၁၈:၂ ကိုရှု။

၁၃:၃ ‘ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း’ :၁ ကဲ့သို့ Perfect Active Participle နောက်တွင် Aorist Active Indicative ကလိုက်လာသည်။ သခင်ယေရှုအနေဖြင့် မိမိကိုယ်ကိုနှင့် အခွင့်အာဏာကို နားလည်သဘော ပေါက်ကြောင်းဘော်ပြချက်တစ်ခုဖြစ်သည်။ (၃:၃၅, ၁၇:၂, မဿဲ၂၈:၁၈) ခမည်းတော်ဘုရားက ‘အလုံးစုံ’ တို့ကို လက်ဝါးကပ်တိုင်မ တိုင်မီပင် သားတော်အားအပ်ပေးတော်မူသည်။ ကိုယ်တော်၏နာခံမှုကြောင့် ဆုချီးမြှင့်ခြင်းမျိုးမဟုတ်ပဲ ကိုယ်တော်၏ “ဖြစ်ခြင်း” ကြောင့်သာလျှင်ဖြစ်သည်။ မိမိကိုယ်ကို ရှင်းလင်းစွာသိတော်မူသော အရှင်သည်မည်သူသည် အကြီးမြတ်ဆုံး ဖြစ်ကြောင်းငြင်းခုံခွဲခွဲသူ များ၏ ခြေကိုဆေးပေးတော်မူ၏။

☐ ‘သူသည် ဘုရားသခင်ထံတော်မှ ထွက်လာသည်ကို၎င်း’ အခဏ်းငယ် ၃ ဘော်ပြပါ သုံးချက်မှ တချက်ဖြစ်သည်။

၁။ ခမည်းတော်သည် အလုံးစုံတို့ကို ကိုယ်တော်လက်သို့အပ်ပေးခြင်း၊

၂။ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ထွက်ကြွလာခြင်း၊

၃။ ဘုရားသခင်ထံတော်သို့ ပြန်လည်တက်ကြွမည်ဖြစ်ခြင်း၊ (၇:၃၃, ၁၄:၁၂,၂၈, ၁၆:၅,၁၀,၁၇,၂၈, ၂၀:၁၇)

ဒုတိယအချက်နှင့်တတိယအချက်မှာ ရှင်ယောဟန်၌ အများဆုံးဘော်ပြသည့် ဒွန်တွဲဘော်ပြချက် အထက်အရာနှင့် အောက်အရာ နှင့်စပ်ဆိုင်သည်။

#၂ မှ အသုံးအနှုံးသည် ဤခရစ်ဝင်ကျမ်း၌ သီးခြားစာစုဖြစ်သည် (၈:၄၂, ၁၃:၃, ၁၆:၂၈,၃၀, ၁၇:၈)။ ဇာတိအဖြစ်တော်နှင့် အရပ်၌န နှစ်ချက်လုံးအား ကောက်ချက်ချထားသည်။ (ကောင်းကင်မှ ဆင်းကြွသောဘုရား)

၁၃:၄ ‘စားပွဲမှထ၍’ ကုလားထိုင်၌ ထိုင်နေကြခြင်းမျိုးမဟုတ်ပဲ ဘယ်ဘက်တံတောင်ဆစ်ဖြင့် တစောင်းမီ၍ ခြေကိုအနောက်ပစ်ထား သည့်ဟန်ကို သတိရစေသည်။

☐ ‘ဝတ်လုံတော်ကိုချွတ်ပြီးလျှင်’ အပြင်မှခြုံဝတ်ထားသော ဝတ်လုံကိုရည်ညွှန်းသည် (၁၉:၂၃)။ ယေရှုက မိမိအသက်ကိုအပ်ပေးခြင်း၌လည်း အလားတူကြိယာကို အသုံးပြုထားသည်ကိုစိတ်ဝင်စားဘွယ်တွေ့ရသည် (၁၀:၁၁,၁၅,၁၇,၁၈)။ ယောဟန်၏နောက်

ထပ် ဒွန်တွဲရည်ညွှန်းချက် ဖြစ်နိုင်သည်။ ဤခြေဆေးပေးခြင်း အမှုအရာသည် နိမ့်ချခြင်းကိုပုံဆောင်သည့် သင်ခန်းစာပေးရုံမျှသက် သက် မကပါ (၆-၁၀)။

၁၃:၅ ‘တပည့်တော်တို့၏ခြေကိုဆေးပြီးမှ’ ဤနေရာ၌အသုံးပြုသော ဂရိစကားလုံးသည် ခန္ဓာအစိတ်အပိုင်းတခုကို ဆေးခြင်းအ တွက် အသုံးပြုသည်။ အခဏ်းငယ် ၁၀၅၅ တကိုယ်လုံးရေးချိုးခြင်းအတွက်သုံးသည့် အသုံးအနှုံးမျိုးဖြစ်သည်။ ခြေဆေးခြင်းဟူသည် အစေခံကျွန်တို့လုပ်ဆောင်ရသည့် အရာသာဖြစ်ရာ ရဗ္ဗိတို့အနေဖြင့် တပည့်တပန်းများ၏ခြေကို ဆေးပေးရစရာ အကြောင်းမရှိပေ။ ယေရှုကမူ မိမိ၏ဘုရားဖြစ်ခြင်းကို သိတော်မူလျက်ပင် အချင်းချင်းမနာလိုပြိုင်ဆိုင်မှုပြုသည့် တပည့်တော်များ (ယုဒပင် ပါဝင်သည်) ၏ခြေကို လိုလိုလားလားပင်ဆေးတော်မူသည်။

၁၃:၆ သခင်ယေရှု၏ပြုမူချက်ကို ပေတရုက အဖြေကိုသိလို၍ မဟုတ်ပဲ ဆိုလိုသောအချက်ကို လေးနက်စေလိုသောကြောင့် မေးသည့် မေးခွန်းမျိုးဖြင့် ငြင်းဆန်သည်။ သခင်ယေရှု၏ လုပ်ဆောင်ချက်တို့ကို သင့်တော်၏။ မသင့်တော်၏ ပေတရုက မကြာခဏသုံးသပ် တတ်လေသည် (မသဲ ၁၆:၂၂)။

၁၃:၇ သခင်ယေရှုနှင့်အတူရှိနေသော တပည့်တော်များအနေဖြင့် ကိုယ်တော်၏လုပ်ဆောင်မှုတို့နှင့် ဩဝါဒများကို အခါအားလျော်စွာ နားမလည်နိုင်ခဲ့ကြပါ (၂:၂၂, ၁၀:၆, ၁၂:၁၆, ၁၄:၂၆, ၁၆:၁၈)။ ဤ နားမလည်နိုင်ခြင်းသည်လည်း နှစ်မျိုး ဒွန်တွဲတော်ပြုမှု နည်းလမ်း တခုဖြစ်သည်။

၁၃:၈ ‘ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို အလျှင်းဆေးတော်မမူရ’ Double Negative ဖြစ်သောကြောင့် ‘မည်သို့သောအခြေ အနေ၊ မည်သည့်အချိန်အခါ မဆို’ ဟု ဆိုလိုသည်။

▣ **‘သင့်ကိုငါမဆေးရလျှင် သင်သည်ငါနှင့်မဆက်ဆံရ’** Third Class Conditional Sentence ဖြစ်သည်။ လက်တွေ့လုပ် ဆောင် သင်ခန်းစာပေးနေခြင်းသက်သက်မျှထက် နက်နဲကျယ်ပြန့်သည့် သဘောကိုဆောင်သည်။ အခဏ်းငယ် ၆-၁၀ သည် ကားတိုင် ထက်၌ ကိုယ်တော်ပြုသော ခွင့်လွှတ်ခြင်းနှင့် ဆက်နွယ်ဟန်ရှိသည်။

မဗ္ဗဟောင်းမှ အဓမ္မဆက်ခံခြင်းဆိုင်ရာအသုံးအနှုံး ထင်ဟပ်မှုကိုတွေ့ရသည် (တရားဟောရာ ၁၂:၁၂, ၂ရာ ၂၀:၁, ၃ရာ ၁၂:၁၆)။ ဤအချက်သည် အလွန်ပြင်းထန်သည့် သီးသန့်စကားလုံးအသုံးအနှုံးတခုဖြစ်သည်။

၁၃:၉ ဂရိသဒ္ဒါ Negative Participle “နှင့်” (ME)က ‘ဆေးကြော’ ဟူသော Imperative ကို ညွှန်ပြထားသည်။

၁၃:၁၀ ‘ရေးချိုးပြီးသောသူမည်သည်ကား’ ရွေးနှုတ်ကယ်တင်ခြင်းအတွက် တင်စားသုံးနှုံးချက်ဖြစ်သည်။ ပေတရုသည်သန့်စင်ပြီးဖြစ် သော်လည်း (ကယ်တင်ခြင်းရပြီး၊ ၁၅:၃, တိတု ၃:၅) နောင်တ နှင့် (၁ယော ၁:၉) ခိုင်မြဲနက်နဲသော မိတ်သဟာယဆက်လက်၍ လို အပ်သည်။

ဆက်လက်၍ဘော်ပြသော ကျမ်းအဆက်အစပ်မှာ ယုဒကိုရည်ညွှန်းဟန်ရှိသည်။ (၁၁ နှင့် ၁၈) ဤရေးချိုးခြင်းတင်စားမှုမှာ (၁) ပေတရု၊ သို့မဟုတ် (၂) တပည့်တော်အုပ်စု ကိုလည်းရည်ညွှန်းသည်။

▣ **‘သင်တို့သည်စင်ကြယ်သော်လည်း အချို့မစင်ကြယ်’** “သင်တို့” သည် တပည့်တော်စုကို ရည်ညွှန်းခြင်းဖြစ်၍ ယုဒရှုကာ ရုတ် မပါဝင်ပေ။ (၁၁,၁၈, ၆:၇၀)

“စင်ကြယ်သည်” ဟုဆိုရာ၌ ၎င်းတို့ဘက်ရမ်းသော ယေရှု၏သတင်းစကားနှင့် စပ်ဆိုင်သည်။ (၁၅:၃) ၎င်းတို့စင်ကြယ်ကြသည်။ အကြောင်းမှာ စင်ကြယ်တော်မူသော ယေရှုကို ယုံကြည်/ကိုးစား/သက်ဝင်/ ရရှိသောကြောင့်တည်း။ “အချို့မစင်ကြယ်” စကားစုအ တွက် အထူးဆွေးနွေးချက် ၆:၆၄ ကိုကြည့်ပါ။

၁၃:၁၁ ကျမ်းရေးသူ၏မှတ်ချက်တစ်ရပ်ဖြစ်ရာ TEV နှင့် NET ခေတ်သုံးကျမ်းများက ဤအပိုဒ်ကို ကွင်းစကွင်းပိတ် ခတ်ထားကြသည်

ကျမ်းချက် ၁၃:၁၂-၂၀ ထိုသို့ သူတို့၏ခြေကို ဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါ ပြုခဲ့သော အမှုကိုနားလည်ကြသလော။ သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကား လည်းဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။ ငါသည်သခင်ဖြစ်လျက်၊ အရှင် ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်။ ငါသည်သင်တို့ ၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်း၌ ပုံသက်သေကိုပြုခဲ့ပြီ။ ငါအမှန်အကန်ဆိုသည်ကား ကျွန်သည်သခင်ထက်သာ၍ ကြီး မြတ်သည်မဟုတ်။ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။ ဤအရာများကို သင်တို့သိ၍ သိ သည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။ သင်တို့ရှိသမျှကို ငါရည်မှတ်၍ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါ သိ၏။ ကျမ်းစာချက်ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။ ထိုအမှုအရာ ရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်ယုံကြည်စေခြင်း၌၊ မရောက်မှီ ယခုပင်သင်တို့အား ငါပြောနှင့်ပြီ။ ငါအမှန်အကန်ဆိုသည်ကား ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသော သူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟုမိန့်တော်မူ၏။

၁၃:၁၂-၂၀ ဤနေရာနှင့် ၆:၁၀ ကို နှိုင်းယှဉ်သော် ကိုယ်တော်၏လုပ်ဆောင်မှုက နိမ့်ချခြင်း အတွက်ပုံသက်သေကိုဘော်ပြနေသည်။ တပည့်တော်များကမူ မည်သူကြီးမြတ်ကြောင်း ငြင်းခုံနေခဲ့ကြသည်။ (လုကာ ၂၂:၂၄) သခင်ယေရှုကမူ အစေခံကျွန်တဦးကဲ့သို့ လုပ် ဆောင်ပြု၍ အနက်အဓိပ္ပါယ် နားလည်စေပြီး လက်တွေ့နာခံကျင့်သုံးလုပ်ဆောင်စေသည်။

၁၃:၁၄ “လျှင်” First Class Conditional Sentence ဖြစ်ရာ ကျမ်းရေးသူ၏ ရှုထောင့်၊ သို့မဟုတ် သူ၏ရည်ရွယ်မှု၌ မှန်ကန်မှုရှိ ကြောင်းမှတ်ယူရသည်။

▣ ‘သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်’ :၁၃ နှင့် :၁၄၌ Definite Article အသုံးပြုသည်ကို သတိပြုပါ။ နာမ တော်ကို ရှေ့နောက်ဖလှယ်ထားသည်ကိုလည်း သတိပြုပါ။ ခမည်းတော်ဘုရားကို ကိုယ်တော်အားဖြင့် ထင်ရှားစေ၍ နာခံခြင်းနှင့် သစ္စာစောင့်သိခြင်းကို မျှော်လင့်သည်ဖြစ်ရာ ကိုယ်တော်၏ခြေတော်ရာအတိုင်း ၎င်းတို့အသက်ရှင်လျှောက်လှမ်းဘို့ရန်ဖြစ်သည်။ (: ၁၅)

၁၃:၁၄-၁၅ ‘သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်’ ဤသို့နိမ့်ချစွာ လုပ်ဆောင်သောဘော်ပြချက်သည် အသင်း တော်၏ တတိယမြောက်မင်္ဂလာဝတ်တရအနေဖြင့် ဆိုလိုသလော? ထိုသို့အလျဉ်းမရည်ရွယ်ပါဟု ယနေ့အသင်းတော်အများစုက ဆိုပါ လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်

- ၁။ တမန်တော်ဝတ္ထုရှိ ကနဦးအသင်းတော်၌ဤသို့လုပ်ဆောင်သည့်မှတ်တမ်းကို တကြိမ်တခါမျှမတွေ့ရခြင်း၊
- ၂။ ဤသို့လုပ်ဆောင်ရန်လည်း ဓမ္မသစ်ကျမ်းစောင်များမှ တိုက်တွန်းမှုမရှိခြင်း၊
- ၃။ ဗတ္တိဇမင်္ဂလာ (မသဒ် ၂၈:၁၉) နှင့် ပွဲတော်မင်္ဂလာ (၁ကော ၁၁:၁၇-၃၄) တို့ကဲ့သို့ ဆက်လက် လုပ်ဆောင်ရမည့် မင်္ဂလာ ဝတ်တရအဖြစ် တကြိမ်တခါမျှ မရည်ညွှန်းထားခြင်း တို့ကြောင့်ဖြစ်သည်။

ကိုးကွယ်ခြင်းအမှု၌ အရေးမပါသောအရာအဖြစ် မှတ်ယူရန်လည်း မဟုတ်ပါ။ ဤ ‘ပုံသက်သေဥပမာ’ သည် နိမ့်ချခြင်းအတွက် ကိုယ်တော်က သင်ပြရုံမက စွန့်လွှတ်အနစ်နာခံတတ်ဘို့ရန်လည်း နားလည်စေသည် (၁၅:၁၂-၁၃) ဝယော ၃:၁၆ ၌ ဘော်ပြသည်နည်းတူ သခင်ယေရှုက အဆုံးတိုင်အောင်ချစ်တော်မူသည်နည်းတူ (:၁) ၎င်းတို့ကလည်း အဆုံးစွန်ထိချစ်တတ်ဘို့ရန်ဖြစ်သည်။ (စွန့်လွှတ်ပေးဆပ်သောအသက်တာ)

၁၃:၁၆ “ငါအမှန်အကန်ဆိုသည်ကား” တိုက်ရိုက်ပြန်ဆိုသော် ‘အာမင်, အာမင်’ ဟု အဓိပ္ပါယ်ရသည် (:၂၀၌ကဲ့သို့)။ ဤအချက် သည် ‘ယုံကြည်ခြင်း’ အတွက် ဓမ္မဟောင်းအသုံးအနှုံး ပုံစံဖြစ်သည် (ဟဗတ္တုတ် ၂:၄)။ ဤအဖွင့်အသုံးအနှုံးကို (မည်သည့် ဂရိကျမ်းဂန် ၌မဆို) အသုံးပြုသူမှာ သခင်ယေရှုတပါးတည်းသာဖြစ်သည်။ သာမန်အားဖြင့် ဤအသုံးအနှုံးကို (၁) သဘောတူညီချက် (၂) ဘော်ပြ ချက် သို့မဟုတ် လုပ်ဆောင်မှုတခုကို အတည်ပြုခြင်း၌ အဆုံးသတ်၌သုံးလေ့ရှိသည်။ အခွင့်အာဏာဖြင့် မိန့်ဆိုချက်နှင့် လူအများအာ ရုံစိုက် လာစေရန်အတွက်မူ အစပြုခြင်း၌ သုံးလေ့ရှိသည်။ အထူးဆွေးနွေးချက် ‘အာမင်’ ၁:၅၁ ကိုရှု။

▣ ‘ကျွန်သည်သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်’ သမ္မာတရားနှင့်ဆက်နွယ်၍ နိဒါန်းပျိုးရာစာစုတခုဖြစ်သည်။

- ၁။ ယော ၁၃:၁၆, စေလွှတ်ခံရသောသူသည် စေလွှတ်သောသူထက် သာ၍ကြီးမြတ်သည်မဟုတ်။

၂။ ယော ၁၅:၂၀

က။ ငါ့ကိုညှင်းဆဲလျှင် သင်တို့ကိုညှင်းဆဲလိမ့်မည်။

ခ။ ငါ့စကားကိုနားထောင်လျှင် သင်တို့စကားကို နားထောင်လိမ့်မည်။

၃။ လုကာ ၆:၄၀ (အလားတူ) အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ဖြစ်လိမ့်မည် (မသေ ၁၀:၂၄)။

၄။ လုကာ ၂၂:၂၇ (အလားတူ) ငါသည်သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။

၁၃:၁၇ ‘ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏’ “၍” သည် First Class Conditional Sentence ဖြစ်၍ ကျမ်းရေးသူ၏ ရှုထောင့်မှ မှန်သောအချက်ဖြစ်၍ ‘လျှင်’ မှာ Third Class Conditional ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်ချက်အဖြစ် မှတ်ယူရသည်။ သိလျှင်သိသည်အတိုင်း လုပ်ဆောင်သင့်သည် (မသေ ၇:၂၄-၂၇, လုကာ ၆:၄၆-၄၉, ရောမ ၂:၁၃, ယာကုပ် ၁:၂၂-၂၅, ၄:၁၁)။ အသိတရားသည် ပန်းတိုင်မဟုတ်သော်လည်း ခရစ်ယာန်အသက်တာအတွက်လိုအပ်သည်။ ဟေဗြဲ ကြိယာ shema “လုပ်ဆောင်ရန်နားထောင်ခြင်း” ကတဖန်ထင်ဟပ်လျက်ရှိသည် (တရားဟော ၆:၄)။

၁၃:၁၈ “ကျမ်းစာချက်ပြည့်စုံစေမည်အကြောင်း” ယုဒကိုရည်ညွှန်းချက်ဖြစ်သည်။ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့်လွတ်လပ်စွာ ရွေးချယ်မှု၏ နက်နဲသည့်လမ်းဆုံလမ်းခွဲ ဟုလည်းဆိုနိုင်သည်။

သခင်ယေရှုနှင့်တပည့်တော်များက သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုကို အကြွင်းမဲ့စိတ်ချထားသည်။ ဘုရားသခင်မိန့်ဆိုမှုခွဲသ မျှအား ယုံကြည်ကိုးစားထိုက်ပေသည် (မသေ ၁၅:၁၇-၁၉)။ ‘ကျမ်းစာချက်ပြည့်စုံစေမည်အကြောင်း’ ဟူသည့်မှတ်ချက်ကို ယောဟန်က အကြိမ်ကြိမ်သုံးထားသည် (၁၂:၁၄, ၁၃:၁၈, ၁၅:၂၅, ၁၇:၁၂, ၁၉:၂၄, ၂၆)။ ခရစ်တော်၏သက်တော်စဉ်မှ အဖြစ်သနစ်များ ကိုင်ဆောင် ဓမ္မဟောင်းကျမ်းချက်တို့ကို စုံလင်အောင်နားလည်နိုင်ခဲ့ဘွယ်မရှိချေ (ဟောရှေ ၁၁:၁) (ဟောရှေ ၇:၁၄ သို့မဟုတ် ဒံယေလ ၉:၂၇, ၁၁:၃၁, ၁၂:၁၁)။

☐ **‘ငါ့ကိုခြေနှင့်ကျောက်သတည်း’** ဆာလံ ၄၁:၉ မှကိုးကားချက်ဖြစ်သည်။ မိတ်သဟာယဖြစ်ခြင်းနှင့် ပဋိညာဉ်လက္ခဏာတရ ဖြစ်သော ဤသို့အတူတကွ စားသောက်ခြင်း၌ ယုဒ၏ ကျူးလွန်မှုကို သာ၍မြင်သာထင်ရှားစေသည်။ ထိုကာလအခါ တစ်စုတစ်ဦးကို ခြေ ဖနောင့်ထောင်ပြခြင်းသည် အထင်အမြင်သေးသည့် လက္ခဏာတရဖြစ်သည်။

၁၃:၁၉ သခင်ယေရှုပြုသော နိမိတ်လက္ခဏာများနှင့် ကြိုတင်ဟောကြားချက်တို့၏ ရည်ရွယ်ချက်တို့ကို ဤအပိုဒ်က ဘော်ပြသည် (၂၀:၃၁)။ ရှင်ယောဟန်ခရစ်ဝင်၌ ယုံကြည်ခြင်းဟူသည် တစ်စနှင့်တစ်ကြီးထွားလာသည့် အရာနှင့် အစဉ်မပြတ်အကျွမ်းဝင်သည့် အရာအဖြစ် ဘော်ပြသည်နည်းတူ သခင်ယေရှုအနေဖြင့် တမန်တော်တို့၏ ကိုးစား/သက်ဝင်/ယုံကြည်မှုကို အဆက်မပြတ် ကြီးထွားစေသည်။ အထူးဆွေးနွေးချက် ၉:၇ ကိုရှု။

သခင်ယေရှုက ၎င်းတို့၏ယုံကြည်ခြင်းကို

၁။ နှုတ်တော်ထွက်စကား၊

၂။ လုပ်ဆောင်တော်မူချက်၊

၃။ ကြိုတင်သိမြင်တော်မူခြင်းတို့ဖြင့် တိုးပွားစေသည်။

လူနှင့်ဘုရားအကြားပြန်လည်သင့်မြတ်ရန် အလိုရှိ၍ သခင်ယေရှုက နည်းလမ်းသစ်အတွက် အခြေခံကျသောအရင်းအမြစ်ကို ယူဆောင် လာသည်။ ထိုအချက်အားဖြင့် ယုဒလူတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ယုံကြည်ချက်ကို ချိုးခွဲဝင်ရောက်လေသည်။

၁။ ဗဟိုပြုရမည့်အချက်မှာ မောရှေမဟုတ်၊ ကိုယ်တော်ပင်ဖြစ်ကြောင်း

၂။ လူ၏ ဘာသာတရားလုပ်ထုံးအားဖြင့်မဟုတ်၊ ကျေးဇူးတော်သက်သက်ဖြစ်ကြောင်း။

☐ **‘ငါသည်ဤမည်သောသူဖြစ်သည်’** ဤအချက်သည် ထာဝရဘုရား၏အမည်နာမတော်နှင့် စပ်ဆိုင်၍ ဟေဗြဲဘာသာစကားမှ ကြိယာအသုံးအနှုံး “ဖြစ်လာသည်” မှ ‘YHWH’ ကိုရည်ညွှန်းသည် (ထွက်မြောက်ရာ ၃:၁၄ မှ “ငါဖြစ်သည်”)။ သခင်ယေရှုက ဘုရား ကို ရည်ညွှန်းချက်နှင့်အတူ ဂတိထားတော်မူသော “မေရိယ” ဖြစ်ကြောင်း ရှင်းလင်းစွာမိန့်ဆိုသည် (၄:၂၆, ၈:၂၄, ၂၈, ၅၈, ၁၃:၁၉, ၁၈:၅, ၆, မသေ ၂၄:၅, မာကု ၁၃:၆, လုကာ ၂၁:၈)။

အထူးဆွေးနွေးချက် “ဘုရားသခင်၏နာမတော်များ” ၆:၂၀ ကိုရှု။

၁၃:၂၀ သာမန်အားဖြင့် ရှင်ယောဟန်က “ယုံကြည်ခြင်း” (Pisteuō) “ယုံကြည်ခြင်း” (Pisteuō eis) သို့မဟုတ် “ကိုယုံကြည်ခြင်း” (Pisteuō hoti) အသုံးအနှုံးများကို ယုံကြည်သူတို့၏ထူးခြားချက်အဖြစ် အသုံးပြု၍ (အထူးဆွေးနွေးချက် “ယုံကြည်ခြင်း” ၂:၂၃ ကိုရှု။)။ “လက်ခံခြင်း” သို့မဟုတ် “ကြိုဆိုခြင်း” (၁:၁၂, ၅:၄၃, ၁၃:၂၀) ကဲ့သို့သော အခြားအသုံးအနှုံးများကိုလည်း

အသုံးပြုထားသည်။ ဝမ်းမြောက်ဘွယ်သတင်းကောင်းဟူသည်မှာ ပုဂ္ဂိုလ်တော်ကို လက်ခံခြင်းနှင့် ထိုပုဂ္ဂိုလ်တော်မြတ်အသက်ရှင်သည့် ပုံစံအတိုင်း ထိုပုဂ္ဂိုလ်တော်၏ သမ္မာတရားကိုရရှိခြင်း၊ နှစ်မျိုးလုံးအကြီးဝင်လျှက်ရှိသည်။

▣ ‘ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏’ သခင်ယေရှု၏ ကိုယ်စားလှယ်ဖြစ်သော တပည့်တော်တို့ ၏ အခွင့်အာဏာတန်ခိုးကို ဘော်ပြချက်ဖြစ်သည်။ အဆင့်ဆင့်လုပ်ဆောင်မှုကို အောက်ပါအတိုင်း တွေ့ရသည်။

၁။ တပည့်တော်တစ်ဆယ့်နှစ်ယောက်ကိုစေလွှတ်ခြင်း (မဿဲ ၁၀:၄၀)နှင့် ခုနှစ်ဆယ်စေလွှတ်ခြင်း (လုကာ ၁၀:၁၆)

၂။ အသင်းတော်၏သက်သေ (၁၇:၂၀)

ယေရှုအကြောင်း သတင်းစကား၌အသက်တာပြောင်းလဲစေသော တန်ခိုးပါသည်ဖြစ်ရာ မည်သို့သောသူကိုမဆို ဝေဌနိုင်သည်။ သတင်းစကားသည် လောကနှင့်စပ်ဆိုင်သောသတင်းစကား မဟုတ်ရာ ထိုသတင်းစကား၌ အခွင့်အာဏာရှိနေလေသည်။

ကျမ်းချက် ၁၃:၂၁-၃၀ ထိုသို့ယေရှုသည် မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍ ငါအမှန်အကန်ဆိုသည်ကား သင်တို့တွင်တစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက် မိန့်တော်မူ၏။ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့် အချင်းချင်းတယောက်ကိုတယောက် ကြည့်ရှုကြ၏။ ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာလျောင်းသဖြင့် အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်း၌ ရှိမုန်ပေတရုသသည် ထိုတပည့်တော်ကို အမှတ်ပေး၏။ ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်အဘယ်သူနည်းဟု လျှောက်၏။ ယေရှုကလည်း ဤမုန်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင် မုန်တလုပ်စာကို နှစ်ပြီးမှရှိမုန်၏သား ယုဒရှုကာရုတ်အားပေးတော်မူ၏။ ထိုသူသည် မုန်တလုပ်စာကိုခံပြီးမှ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း သင်ပြုရသောအမှုကိုအလျှင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။ အဘယ့်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။ အချို့တို့က ယုဒရှုကာရုတ်သည် ငွေအိတ်ကိုဆောင်သောကြောင့် ဤပွဲ၌ ငါတို့သုံးစရာအဘို့ကို ဝယ်လော့ဟု၍၎င်း၊ သို့မဟုတ်ဆင်းရဲသောသူတို့အား တစ်တစ်ခုကို ပေးလော့ဟု၍၎င်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ ယုဒရှုကာရုတ်သည် မုန်တလုပ်စာကိုခံပြီးမှချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏။

၁၃:၂၁ “စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍” ယုဒ၏သစ္စာဖောက်မှုက သခင်ယေရှုအားအလွန်စိတ်ထိခိုက်စေလေသည်။ (အလားတူစကားလုံးကို ၁၂:၂၅၌ ယေရှုသုံးခဲ့သည်။) သခင်ယေရှုက ယုဒကို၎င်း၏ ဖြစ်နိုင်ခြေရှိသော ဝိညာဉ်ရေးအတွက် ရွေးချယ်ခဲ့သည်မှန်သော်လည်း ဘယ်သောအခါမျှ အသီးသီးမလာခဲ့ချေ (၁၈)။

▣ ‘ငါအမှန်အကန်ဆိုသည်ကား’ ၁:၅၁ မှ မှတ်စုကိုရှု။

၁၃:၂၂ အံ့ဩဘွယ်အပိုဒ်ဖြစ်သည်။ တမန်တော်များအနေဖြင့် ကြိုတင်ဆုံးဖြတ်သတ်မှတ်ချက် အစီအစဉ်တခုအရ ၎င်းတို့သစ္စာဖောက်သူဖြစ်ရမည်ကို စိုးရွံ့ခဲ့ကြသည် (မာကု ၁၄:၉)။ ဤကြိုတင်ဆုံးဖြတ်သတ်မှတ်ခြင်း သည် ပြဿနာတခုဖြစ်သည်။ ဘုရားကလူ၏ လွတ်လပ်စွာရွေးချယ်ခွင့်၌ အတင်းအဓမ္မ လိုရာဆွဲသွင်းမည်မဟုတ်ပါ။ သို့သော် ထိုလွတ်လပ်စွာရွေးချယ်မှုကို လေးနက်အောင်ပြုလုပ်၍ ၎င်း၏အကျိုးဆက်တို့ဖြင့် အဆုံးသတ်စေသည်။

၁၃:၂၃ “ယေရှုချစ်တော်မူသောတပည့်တော်” ယောဟန်ကိုယ်တိုင်ပင် မိမိကိုယ်ကိုရည်ညွှန်းဟန်ရှိသည် (၁၃:၂၃,၂၅, ၁၉:၂၆-၂၇, ၃၄-၃၅, ၂၀:၂-၅,၈, ၂၁:၇, ၂၀-၂၄)။ ၁၉:၂၆ က ဤအချက်ကို အတည်ပြုထားသည်။ ဤခရစ်ဝင်ကျမ်း၌ ယောဟန်၏အမည်ကို တကြိမ်တခါမျှ မဘော်ပြထားပေ။ သခင်ယေရှုအနေဖြင့် မျက်နှာသာပေးတတ်သလော? တပည့်တော်များထဲတွင်မှ (ပေတရု၊ ယာကုပ်နှင့် ယောဟန်) တို့နှင့် မိသားစုတို့တွင် (လာဇရု၊ မာရိနှင့်မာသ) တို့သည် သီးသန့်ဖြစ်လျက်ရှိသည်။

၁၃:၂၅ ဤကျမ်းချက်က ပထမရာစုနှစ်တွင် ထိုအရပ်၌ စားသောက်ခြင်းအစီအစဉ်များ၏ပုံစံကို မြင်သာစေသည်။ မြင်းခွာပုံစံ စားပွဲပုပတ်လည်၌ တပည့်တော်ကြီးများ ဝိုင်းဝန်းလှလျောင်း၍ စားပွဲပေါ်ဘယ်ဘက်တံတောင်ဖြင့် အားပြုမိပြီး ညာဘက်လက်ဖြင့်စားသောက်ခြင်း အမှုကိုပြုခဲ့ပါသည်။ ယောဟန်က ကိုယ်တော်၏ လကျာ်ဘက်၌ရှိနေမည်ဖြစ်ရာ ယုဒသည် ကိုယ်တော်၏လက်ဝဲဘက်၌ရှိနေပါသည်။ ထိုင်သည့်ပုံစံအကြောင်းအရင်းအား သမ္မာကျမ်းစာ၌ မဘော်ပြသော်လည်း ယောဟန်က အနောက်သို့ကျောမီ၍ ကိုယ်တော်အား မေးခွန်းထုတ်ခဲ့ပါသည်။

၁၃:၂၆ 'ဤမုန့်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏' အလေးထားသည့် လက္ခဏာတစ်ခုဖြစ်သည်။ (ရုဿ ၂:၁၄) ယုဒသည် သခင်ယေရှု၏ လက်ဝဲဘက်ခြမ်း၌ရှိရာ ထိုနေရာသည်လည်း အလေးအမြတ်ထားသည့် သဘောဖြစ်ရာ သခင်ယေရှုအနေဖြင့် ယုဒကို ဤအချိန်ထိ လက်ကမ်းနေဆဲပင်ဖြစ်သည်။

မုန့်တလုပ်စာကို ခါးသောအရွက်နှင့်အရည်တွင်တို့နှစ်ခြင်းဖြစ်သည်။ (အထူးဆွေးနွေးချက် ၁၃:၂ ကိုရှု။) ရှင်မာကုကမူ ၁၄:၂၀၅ ယှဉ်တွဲသည့်အနေအထားအဖြစ် (ငါနှင့်အတူ) ဟုဘော်ပြထားသည်။ ကျမ်းရေးသူများမှာ မျက်မြင်သက်သေများ ဖြစ်သော်လည်း အသေးစိတ်တင်ပြမှု၌ ရှုတ်ထွေးမှုအနည်းငယ်ရှိသည်။

▣ 'ရှုကာရုတ်' နောက်ဆက်တွဲ "အထူးဆွေးနွေးချက်ခေါင်းစဉ်" နှင့် ၆:၇၁, ၁၈:၂ မှ မှတ်စုကိုကြည့်ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် 'ရှုကာရုတ်'

ယုဒအနေဖြင့် သခင်ယေရှုနှင့်နှစ်နှင့်ချီ၍ အနီးကပ်ဆုံးမိတ်သဟာယဖြင့် ကြားနိုင်ခွင့်၊ ခံယူနိုင်ခွင့်ရှိခဲ့သော်လည်း ကိုယ်တော် အားယုံကြည်ခြင်းဖြင့်ဖြစ်သော တဦးချင်းတော်စပ်မှု အလျှင်းမရှိပေ။ (မသံ ၇:၂၁-၂၃) ယုဒကြံ့တွေ့ခဲ့သည့် အလားတူသွေးဆောင်မှု မျိုးအောက်၌ ပေတရုဖြစ်သန်းခဲ့ရသော်လည်း ကွာခြားသည့်ရလဒ်သာအဖြေပေါ်ခဲ့သည်။ ယုဒသစ္စာဖောက်ခဲ့သည့် အကြောင်းရင်းနှင့် စပ်ဆိုင်၍ များစွာအခြေအတင်ဆွေးနွေးမှုရှိသည်။

- ၁။ အခြေခံအားဖြင့် ငွေကြေးနှင့်စပ်ဆိုင်မှု (ယော ၁၂:၆)
- ၂။ အခြေခံအားဖြင့် နိုင်ငံရေးနှင့်စပ်ဆိုင်မှု (William Klassen, Judas Betrayer or Friend of Jesus?)
- ၃။ ဝိညာဉ်ရေးရာနှင့်စပ်ဆိုင်မှု၊ (ယော ၁၃:၂၇)

စာတန်၏လွှမ်းမိုးမှု သို့မဟုတ် နတ်ဆိုးစွဲမှုနှင့်စပ်လျဉ်း၍ အောက်ပါအားထားဘွယ်အချို့ရှိသည်။

- ၁။ Merrill F.Unger, *Biblical Demonology, Demons in the World Today.*
- ၂။ Clinton E.Arnold, *Three Crucial Questions About Spiritual Warfare.*
- ၃။ Kurt Koch, *Christian Counseling and Occultism, Demonology Past and Present.*
- ၄။ C.Fred Dickason, *Demon Possession and the Christian*
- ၅။ John P.Newport, *Demons, Demons, Demons*
- ၆။ John Warwick Montgomery, *Principalities and Powers*

ရိုးရာအစွဲအလန်းနှင့် အယူသည်များကို သတိပေးသင့်သည်။ မသံ ၁၆:၂၃၅ သခင်ယေရှု ကိုယ်စားအသေခံမည့်အရာ၌ အဟန့်အတားဖြစ်ရန် ပေတရုအား အလားတူပင်စာတန်ပြုခဲ့သည်။ အပြစ်သားကိုယ်စား ရွေးနှုတ်ကယ်တင်ခြင်းပြုမည့် ကိုယ်တော်အားစာတန်သည် တတ်နိုင်သမျှ နည်းလမ်းသုံး၍ ဆီးတားရန်ကြိုးစားခဲ့သည်။

- ၁။ ရှင်လုကာ အခဏ်းကြီး ၄၅ သခင်ယေရှုအားသွေးဆောင်ခြင်း၊
- ၂။ ရှင်ပေတရုအားအသုံးပြုခြင်း၊
- ၃။ ယုဒနှင့် ဆန်ဟီဒရင်လွတ်တော်အား အသုံးပြုခြင်း

သခင်ယေရှုကပင်လျှင် ယော ၆:၇၀၅ ယုဒအားရန်သူ (မာရ်နတ်) အဖြစ်ဘော်ပြခဲ့သည်။ နတ်ဆိုးစွဲခြင်းအကြောင်းအရာနှင့် ၎င်းတို့၏ လွှမ်းမိုးမှုနှင့်ယုံကြည်သူတို့နှင့် ဆက်နွယ်မှုကိုမူ သမ္မာကျမ်းစာ၌ အထူးဆွေးနွေးတင်ပြထားပေ။ သို့သော်လည်း ယုံကြည်သူအသက် တာ၌မူ မိမိ၏ရွေးချယ်မှုနှင့် မကောင်းသည့်အရာအားဖြင့် သက်ရောက်မှုအတိုင်းအတာရှိသည်။ "ရှုကာရုတ်" စကားလုံး၏ မူလဇစ်မြစ် နှင့်စပ်လျဉ်း၍ သဲသဲကွဲကွဲမရှိလှသော်လည်း ဖြစ်နိုင်ခြေရှိသောအချက်များလည်းရှိသည်။

- ၁။ ယုဒပြည်မှကေရုတ်မြို့ (ယောရှု ၁၅:၂၅)
- ၂။ ဂါလိလဲပြည်မှာ ကာထံမြို့ (ယောရှု ၂၁:၃၂)
- ၃။ Karō ယေရုရှင်လင် သို့မဟုတ် ယေရိခေါရှိ အုန်းပင်တော၊
- ၄။ Scortea သားရေအိတ် (ယော ၁၃:၂၉)
- ၅။ Ascara လည်ကြိုးတပ်၍သေခြင်း (ဟေဗြဲ) (မသံ ၂၇:၅)
- ၆။ လုပ်ကြံသူ၏ ခါး (ဂရိ), ရှိမုန့်ကဲ့သို့ဇေလုပ်တစ်ဦး (လုကာ ၆:၁၅)

၁၃:၂၇ 'စာတန်သည်သူ့အထဲသို့ဝင်လေ၏' ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ တကြိမ်တည်းတွေ့ရသော စာတန်အသုံးအနှုံးဖြစ်သည်။ ဟေဗြဲဘာသာစကားအားဖြင့် 'ရန်သူ' ဖြစ်သည် (လုကာ ၂၂:၃ နှင့် ယော ၁၃:၂)။ အထူးဆွေးနွေးချက် ၁၂:၃၁ ကိုရှု။ စာတန်ယုဒအထဲ သို့ဝင်ရောက်ခြင်း၌ ယုဒတွင်တာဝန်မရှိသလော? သမ္မာကျမ်းစာ၌ ဝိညာဉ်ရေးရာနယ်ပယ်လုပ်ဆောင်မှု (ဖါရောဘုရင်အားဘုရားက ဧကန်ခိုင်မာစေခြင်း) နှင့် ခန္ဓာပိုင်းဆိုင်ရာ လူ၏တာဝန်ရှိမှုအကြား လွန်ဆွဲမှုတခုရှိနေသည်။ လူသားများအနေဖြင့် ၎င်းတို့တွေးထင်ထား သည်အတိုင်း ၎င်းတို့၏ရွေးချယ်မှု၌ အလျှင်းလွတ်လပ်မှုမရှိချေ။ ကျွန်ုပ်တို့အားလုံးသည် သမိုင်းကြောင်းအရ အတွေ့အကြုံအရ နှင့် မျိုးရိုးဗီဇအရ ကန်သတ်ထားသောအခြေအနေတခုတွင်ရှိနေသည်။ ဝိညာဉ်ရေးရာနယ်ပယ် (ဘုရား၊ ဝိညာဉ်တော်၊ ကောင်းကင်တမန်၊ စာတန်နှင့် နတ်ဆိုး) တို့သည် ခန္ဓာအသွေးအသားနှင့်စပ်ဆိုင်၍ လူ၏ဆုံးဖြတ်မှု၌ ပေါင်းစပ်မှုပြုလေသည်။ လူသည်စက်ရုပ်မဟုတ် သောကြောင့် မိမိတို့၏လုပ်ဆောင်မှု၊ ရွေးချယ်မှုနှင့် ၎င်းတို့၏အကျိုးဆက်အတွက် မိမိ၌သာတာဝန်ရှိပေသည်။ ယုဒ၏လုပ်ဆောင်မှု၌ ၎င်းတစ်ဦးတည်း၏လုပ်ဆောင်မှုမဟုတ်ပေ။ ယုဒ၏ လုပ်ဆောင်မှု၌ ၎င်း၏ကိုယ်ကျင့်တရားဆိုင်ရာ၌ တာဝန်ရှိသည်။ ယုဒသစ္စာ ဖောက်မည်အကြောင်း ကြိုတင်ဟောကိန်းထုတ်ပြီးဖြစ်သည် (၁၈)။ စာတန်ကလည်း သွေးထိုးလှုံ့ဆော်မှုကိုပြုသည်။ (အထူးခေါင်းစဉ် ၁၂:၃၁ကိုရှု။) ဤကြေကွဲဖွယ်ဖြစ်ရပ်သည် ယုဒအနေဖြင့် ဘယ်သောအခါမျှယေရှုအား သိမြင်ခြင်း၊ သို့မဟုတ် ကိုးစားခြင်း အပြည့်အဝ မရှိခဲ့သောကြောင့်တည်း။

၁၃:၂၉ 'ယုဒရှုကာရုတ်သည် ငွေအိတ်ကိုဆောင်သောကြောင့်' ယုဒသည် အဖွဲ့၏ငွေကြေးကိုင်တွယ်သူ ဘဏ္ဍာရေးမှူးဖြစ်သည် (၁၂:၆) ၁၈:၂ မှ မှတ်စုကိုရှု။

၁၃:၃၀ 'ထိုအချိန်ကားညအချိန်ဖြစ်၏' ဤအချိန်သည် ပကတိညအချိန်လော? သို့မဟုတ် ဝိညာဉ်ရေးရာအခြေအနေကို ညွှန်းသ လော? ယောဟန်က ဤသို့ အသွင်အမျိုးမျိုးနားလည်နိုင်သည့် ရှင်းလင်းသဲကွဲမှု မရှိလှသော စာစုမျိုးကို မကြာခဏသုံးလေ့ရှိသည်။ (နိကာဒင် ၃:၂, ၁၉:၃၉)။

ကျမ်းချက် ၁၃:၃၁-၃၅ ထိုသူသွားသည်နောက်၊ ယေရှုက ယခုတွင်လူသားသည်ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။ ဘုရားသခင်သည်လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင် ဘုရားသခင်သည်ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကိုထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မီ သူ၏ဘုန်းကိုထင် ရှားစေတော်မူလိမ့်မည်။ ချစ်သားတို့ငါသည် သင်တို့နှင့်အတူခဏသာနေရ၏။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ငါသွား ရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ယခုသင်တို့အားငါပြော၏။ သင်တို့သည်အချင်း ချင်းတယောက်ကိုတယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူအချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါ ပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်လူအပေါင်းတို့သည် ထိုမေတ္တာတော်ကိုထောက်၍ သင်တို့သည်ငါ၏တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟုမိန့်တော်မူ၏။

၁၃:၃၁-၃၈ ဤကျမ်းပိုဒ်များမှာ သခင်ဘုရား၏ညစာစားပွဲအထက်ခန်း၌ တပည့်တော်များ၏ မေးခွန်းအစုများမှ ပိုမိုကျယ်ပျံ့သည့် အပိုင်းကဏ္ဍဖြစ်သည် (၁၃:၃၆, ၁၄:၅, ၈, ၂၂, ၁၆:၁၇-၁၉)။ သခင်ယေရှုက အဝေးသို့ထွက်ခွာမည့်အကြောင်း ဘော်ပြချက်ကိုတပည့် တော်များ နားမလည်နိုင်လောက်အောင်ဖြစ်ရသည့်အပေါ် အခြေပြု၍မေးခွန်းများစွာထွက်ပေါ်လာခဲ့သည်။

- ၁။ ပေတရု (၁၃:၃၆)
- ၂။ သောမ (၁၄:၅)
- ၃။ ဖိလိပူ (၁၄:၈)
- ၄။ အခြားသောယုဒ (၁၄:၂၂)
- ၅။ တပည့်တော်အချို့ (၁၆:၁၇-၁၉)

၁၃:၃၁ 'လူသား' သခင်ယေရှု၏မိမိကိုယ်ကို ရွေးချယ်အသုံးပြုသောအမည်နာမ ဖြစ်ပြီး ယေဇကျောလ ၂:၁ နှင့် ဒံယေလ ၇:၁၃ ကို နောက်ခံပြုထားခြင်းဖြစ်သည်။ လူဧကန်ဖြစ်ခြင်းနှင့် ဘုရားဧကန်ဖြစ်ခြင်း၏ ဝိသေသလက္ခဏာဖြစ်သည်။ သခင်ယေရှုက ဤနာမ တော်ကိုအသုံးပြုခြင်းမှာ ယုဒဘာသာရဗ္ဗိဆိုင်ရာ၌ ဤအသုံးအနှုံးကို မတွေ့ရသောကြောင့် အမျိုးသားရေးစစ်ရေးအသွင်မဆောင်ပဲ မိမိ ၏သဘောသဘာဝနှစ်မျိုးကို ပေါင်းစပ်အသုံးပြုလေသည် (၁ယော ၄:၁-၃)။

၁၃:၃၂ ဂရိကျမ်းဂန်တို့၌ ဤအပိုဒ်ကို အမျိုးမျိုးတွေ့ရသည်။ NASB, NKJV, NRSV, TEV နှင့် NJB တို့၌သာ၍ရှည်လျားစွာ တွေ့ရပြီး à^c, A, C², K တို့အပေါ်ရပ်တည်ထားခြင်းဖြစ်သည်။ (ဘုရားသခင်သည်လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်) စာစုကို MSS P66, à^{*},B,C*,D,L,W နှင့် X တို့တွင်ချန်လှပ်ထားခဲ့သည်။ ပိုမိုရှင်းလင်းသည့်ကျမ်းအပြင်အဆင်အတွက် ဤသို့ချန် လှပ်ခဲ့ဟန်ရှိသည်။ သို့သော် ဖြစ်နိုင်ခြေရှိသည်မှာ ဤသို့ယှဉ်တွဲဘော်ပြချက် တို့သည် ထိုခေတ်ကျမ်းတတ်များရှုထောင့်၌ ရှုတ်ထွေး စေသောကြောင့် ဤပထမစာစုကို ချန်လှပ်ထားဟန်ရှိသည်။

▣ ‘ဘုန်းတော်ထင်ရှားခြင်း’ ဤအသုံးအနှုံးကို အခဏ်းငယ် ၃၁ နှင့် ၃၂ ၌လေးငါးကြိမ်ခန့်အသုံးပြုထားပြီး နှစ်ကြိမ်သုံးကြိမ် ခန့် Aorist Tense နှင့် Future Tense နှစ်ကြိမ်အသုံးပြုထားသည်။ ဤအချက်သည် ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် ဘုရားသခင်၏ရွေးနှုတ်ခြင်း အစီအစဉ်အားရည်ညွှန်းသည် (၇:၃၉, ၁၂:၁၆, ၂၃, ၁၇:၁၅)။ ဤနေရာ၌မူကား ယေရှုသက်တော် စဉ်အတွင်း လာလတုံသော အမှုအရာကိုရည်ညွှန်းသည်။ ဖြစ်လတုံသောအမှုအရာ ဖြစ်ကြောင်းသေချာသည်မှာ ပြီးစီးခဲ့သောအရာဖြစ် လျှင် ရှေ့တွင်ဘော်ပြခဲ့မည်ဖြစ်သည် (Aorist)။ ၁:၁၄ မှမှတ်စုကိုရှု။

၁၃:၃၃ ‘ချစ်သားတို့’ ဧဖက်မြို့၌ သက်ကြီးရွယ်အိုအဖြစ်ရှိနေခဲ့သော ယောဟန်သည် မိမိ၏ကြားနာမှု/စာရှုသူများအား လိပ်မူရာတွင် ဤအသုံးအနှုံးကိုအသုံးပြုထားသည် (၁ယော၂:၁,၁၂,၂၈, ၃:၇,၁၈, ၄:၄, ၅:၂၁)။ ဤနေရာ၌မူ သခင်ယေရှုအနေဖြင့် မိမိနှင့်ခမည်းတော် ဘုရား၏ထပ်တူထပ်မျှဖြစ်ခြင်းကို သက်သေပြုသည့် အခြားတင်စားမှုတစ်ခုဖြစ်သည်။ ကိုယ်တော်သည် ဘခင်ကဲ့သို့၊ ညီရင်းအကိုကဲ့ သို့၊ ကယ်တင်ရှင်ကဲ့သို့၊ မိတ်ဆွေကဲ့သို့နှင့် သခင်ကဲ့သို့သောသူတည်း။ သို့တည်းမဟုတ် ကိုယ်တော်သည် ဘုရားဖြစ်သည်သာမက မိတ်ဆွေအပေါင်းအဘော်လည်းဖြစ်ကြောင်း နားလည်နိုင်သည်။

▣ ‘ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏... ယုဒလူတို့အားငါပြောသကဲ့သို့’ သခင်ယေရှုက ဤစကားကိုလွန်ခဲ့သော လ အနည်းငယ်က ယုဒခေါင်းဆောင်တို့အားပြောခဲ့ပြီး (၇:၃၃) ယခုလည်းတမန်တော်တို့အားပြောပြန်သည် (၁၂:၃၅, ၁၄:၁၉, ၁၆: ၁၆-၁၉)။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အချိန်ကာလအတိုင်းအတာမှာ ရှင်းလင်းမှုအလျှင်းမရှိလှပေ။

▣ ‘ငါသွားရာအရပ်သို့သင်တို့မရောက်နိုင်ကြ’ ယုဒခေါင်းဆောင်များရောက်မည်မဟုတ်သည်မှာ လုံးဝသေချာသည် (၇:၃၄, ၃၆, ၈:၂၁)။ တပည့်တော်များအနေဖြင့်မူ လောကအသက်ရှင်နေသေးသရွေ့ ရောက်လိမ့်ဦးမည်မဟုတ်ပေ။ ခန္ဓာသေဆုံးရသည့်အချိန် သို့မဟုတ် ချီဆောင်ခြင်းအချိန်မှသာလျှင် ယုံကြည်သူများ ကိုယ်တော်နှင့်ပေါင်းစည်းခွင့်ရှိပါမည် (၂ကော ၅:၈, ၁သက် ၄:၁၃-၁၈)။

၁၃:၃၄ ‘အချင်းချင်းချစ်ကြလော့ဟုပညတ်သစ်ကိုငါပေး၏’ အကယ်စင်စစ်အချင်းချင်းချစ်ဘို့ရန် ယခုမှပေးသောပညတ်သစ် မ ဟုတ်ပေ။ (ဝတ်ပြု ၁၉:၁၈၊ အထူးဆွေးနွေးချက် ၁၂:၅၀ကိုရှု။) ဤနေရာ၌ အသစ်ဟုဆိုခြင်းမှာ ယေရှုကယုံကြည်သူများအားချစ် သည်နည်းတူ ယုံကြည်သူအချင်းချင်းချစ်ဘို့ရန်ဖြစ်သည် (၁၅:၁၂,၁၇, ၁ယော ၂:၇,၈, ၃:၁၁,၁၆,၂၃, ၄:၇-၈, ၁၀-၁၂, ၁၉-၂၀, ၂ယော ၅)။

ဝမ်းမြောက်ဘွယ်သတင်းဟူသည် ပုဂ္ဂိုလ်တော်အားလက်ခံခြင်း၊ သမ္မာတရားကိုယုံကြည်ခြင်းနှင့် ရှင်သန်သောအသက်တာဖြင့်အသက် ရှင်ခြင်းဖြစ်သည် (၁၄:၁၅,၂၁,၂၃, ၁၅:၁၀,၁၂, ၁ယော ၅:၃, ၂ယော ၅:၆, လုကာ ၆:၄၆)။ ဝမ်းမြောက်ဘွယ်သတင်းသည် လက်ခံခြင်း၊ ယုံကြည်ခြင်းနှင့်ရှင်သန်ခြင်းဖြစ်ရာ ချစ်ခြင်းမေတ္တာ၌ ရှင်သန်သလော! မရှင်သန်သလော! ဟူသည့်အချက်က အရေးကြီးသည်။

Bruce Corley ၏ ‘Biblical Theology of The New Testament’ ၌ဘော်ပြသည်မှာ ဘုရားသားသမီး၏ သွင်ပြင်လက္ခဏာမှာ ချစ်ခြင်းမေတ္တာဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်တတ်စွမ်းနိုင်သောအရာဖြစ်သည် (ဂလာတီ ၅:၆,၂၅, ၆:၂, ယာကုပ် ၃:၁၇-၁၈, ယော ၁၃:၃၄-၃၅, ၁ယော ၄:၇) (P.562)

၁၃:၃၅ ‘လူအပေါင်းတို့သည် ထိုမေတ္တာတော်ကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်’ ချစ်ခြင်း မေတ္တာဟူသည် စာတန်တုပရိမရနိုင်သော လက္ခဏာအသွင်အပြင်တစ်ခုဖြစ်သည်။ ယုံကြည်သူဧကန်ဖြစ်ကြောင်းကိုလည်း မေတ္တာတည်း ဟူသော အသွင်ကိုပြနိုင်ရပါမည် (၁ယော ၃:၁၄, ၄:၇-၂၁)။

▣ ‘လျှင်’ Third Class Conditional Sentence ဖြစ်သည်။ ယုံကြည်သူအချင်းချင်းဦးတည်လုပ်ဆောင်သော မေတ္တာပြခြင်း အားဖြင့် ခရစ်တော်နှင့်တော်စပ်မှုကို အတည်ပြုနိုင်လေသည် (၁ယော ၂:၉-၁၁, ၄:၂၀,၂၁)။

ကျမ်းချက် ၁၃:၃၆-၃၈ ရှိမုန်ပေတရုက သခင်၊ ကိုယ်တော်သည်အဘယ်အရပ်သို့၊ ကြွတော်မူမည်နည်းတူ မေးလျှောက်လျှင်၊ ယေရှုက ငါသွားရာအရပ်သို့သင်သည် ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။ ပေတရုကလည်း၊ သခင် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါ မည်ဟု လျှောက်လျှင် ယေရှုက ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော။ ငါ့အမှန်အကန်ဆိုသည်ကား ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။

၁၃:၃၆ ‘ရှိမုန်ပေတရုက’ အခဏ်းငယ် ၃၁-၃၅ အတွင်းသခင်ယေရှု၏ဘော်ပြချက်နှင့် စပ်လျဉ်း၍ တပည့်တော်များ၏မေးခွန်းအစု များမှ ပထမအကြိမ်မေးခွန်းဖြစ်သည် (၁၃:၃၆, ၁၄:၅, ၈, ၂၂, ၁၆:၁၇-၁၉)။ တပည့်တော်များက ဤမေးခွန်းများကိုမေး၍ ရှင်ယောဟန် က ထိုအချက်များကို သတိရပြီး ရေးသားမှတ်တမ်းပြုခြင်းကပင်လျှင် ဝမ်းမြောက်ဘွယ်ဖြစ်သည်။

၁၃:၃၇ ‘အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်’ ပေတရုက အလေးအနက်ထားပြောခြင်းဖြစ်ပါသည်။ သို့သော်လည်း ဘုရားကိုဝန်ခံအပ် နံ့လျက်ပင် လူသည် မည်မျှအားနည်းတတ်ကြောင်း ဘော်ပြလေသည်။

၁၃:၃၈ ‘ငါ့အမှန်အကန်ဆိုသည်ကား’ ၁:၅၁ မှ မှတ်စုကိုရှု။

☐ ‘ကြက်မတွန်မီသင်သည် သုံးကြိမ်မြောက်အောင်ငါ့ကိုငြင်းပယ်လိမ့်မည်’ ရောမတို့၏ကြက်မဖြစ်ပါလိမ့်မည်။ အထွဋ်အ မြတ်ထားရာမြေဖြစ်သည်အတိုင်း ယုဒလူတို့က တိရစ္ဆာန်မွေးခွင့်မပြုချေ။ ထို့ကြောင့်လည်း ဥစ္စာချမ်းသာသောသူအများစုက သံလွင် တောင်ဝန်းကျင်၊ ယေရှုလင်မြို့ပြင် (မြေဩဇာမကောင်းသောအရပ်) ၌ ဥယျာဉ်ခြံများ ပိုင်ဆိုင်ထားကြသည်။ ဂေသရှေမန်ဥယျာဉ် သည် ထိုကဲ့သို့သော ဥယျာဉ်မျိုးဖြစ်သည်။

သခင်ယေရှုက တပည့်တော်များမိမိကိုယုံကြည်ခြင်း၌ အထောက်အမဖြစ်အံ့သောဌာ ကြိုတင်ဟောကိန်းထုတ်ပြထားသည်။ အနှုတ်လက္ခဏာဖြစ်စေကာမူ အရာခပ်သိမ်းကိုသိမြင်ခြင်းနှင့် အနာဂတ္တိအဖြစ်အပျက်ကိုပင် ကိုင်တွယ်ထိန်းချုပ်နိုင်မှုအား ဘော်ပြတော်မူသည် (၁၈:၁၇-၁၈, ၂၅-၂၇, မသဲ၂၆:၃၁-၃၅, မာကု ၁၄:၂၇-၃၁, လုကာ ၂၂:၃၁-၃၄)။

ဆွေးနွေးရန်မေးခွန်းများ။

- ၁။ သခင်ဘုရား၏ပွဲတော်ကို ရှင်ယောဟန်က အဘယ့်ကြောင့်မှတ်တမ်းမပြုရသနည်း?
- ၂။ အဘယ့်ကြောင့်သခင်ယေရှုက တပည့်တော်များခြေကိုဆေးသနည်း? ကျွန်ုပ်တို့လည်းထိုနည်း၎င်းလုပ်ဆောင်ရမည်လော?
- ၃။ အဘယ့်ကြောင့်သခင်ယေရှုက ယုဒရှုကာရုတ်အား တပည့်တော်အဖြစ်ရွေးချယ်ရသနည်း?
- ၄။ ယုံကြည်သူဖြစ်ကြောင်း မည်သည့်သက်သေလိုအပ်သနည်း?

အခဏ်းကြီးတစ်ဆယ့်လေး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြယော:

UBS ⁴	NKJV	NRSV	TEV	NJB
ခမည်းတော်ထံသို့လမ်း ခရီးဖြစ်သောယေရှု ၁၄:၁-၁၄	လမ်းခရီး၊ သမ္မာတရား၊ အသက် ၁၄:၁-၆	ဘုန်းပွင့်သောယေရှုနှင့်ယုံ ကြည်သူတို့၏ဆက်နွယ်မှု ၁၄:၁-၇	ခမည်းတော်ထံသို့လမ်း ခရီးဖြစ်သောယေရှု ၁၄:၁-၄ ၁၄:၅ ၁၄:၆-၇	နှုတ်ဆက်ဟောပြောခြင်း (၁၃:၃၁-၁၄:၃၁) ၁၄:၁-၄ ၁၄:၅-၇
	ခမည်းတော်အားဘော်ပြ ခြင်း ၁၄:၇-၁၁	၁၄:၈-၁၄	၁၄:၈ ၁၄:၉-၁၄	၁၄:၈-၂၁
ဝိညာဉ်တော်အတွက် ဂတိတော် ၁၄:၁၅-၂၄	တပါးသောဥပဇ္ဈာယ်ဆရာ ယေရှု၏ဂတိတော် ၁၄:၁၅-၁၈ ခမည်းတော်နှင့်သားတော်၏ ကိန်းဝပ်ခြင်း ၁၄:၁၉-၂၄	၁၄:၁၅-၁၇	သန့်ရှင်းသောဝိညာဉ် တော်အတွက်ဂတိတော် ၁၄:၁၅-၁၇ ၁၄:၂၁ ၁၄:၂၂ ၁၄:၂၂-၂၄	၁၄:၂၂-၃၁
၁၄:၂၅-၃၁	၁၄:၂၅-၃၁	၁၄:၂၅-၃၁	၁၄:၂၅-၂၆ ၁၄:၂၇-၃၁က ၁၄:၃၁ခ	

ဖတ်ရှုရန်လမ်းညွှန် သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်ကို စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပေါ်ကျပါသည်။

ယော ၁၄:၁-၃၁ ၏နောက်ခံအကြောင်းအရာ၊

က။ အကယ်စင်စစ် အခဏ်းကြီး ၁၃မှသည် ၁၇ထိသည် အခဏ်းကြီးခွဲရန်မသင့်ချေ။ အဘယ့်ကြောင့်ဆိုသော် စာပေသဘောအရ ဤစကားပြောဆိုမှုတို့သည် အထက်ခန်း၊ သခင်ဘုရား၏ညစာစားပွဲမှ ချဉ်းဖြစ်သည်။ သခင်ယေရှုဘော်ပြသော မကြာမီအဝေးသို့ထွက်ခွာတော့မည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ တပည့်တော်တို့အတွက်မေးခွန်းများစွာရှိလာကြောင်းထင်ရှား လေ

သည်။ ဤကျမ်းအဆက်အစပ်တို့သည် သခင်ယေရှု၏စကားတော်အပေါ်တမန်တော်တို့၏ နားမလည်နိုင်မှုပေါ်အခြေပြု၍ ဖြစ်လာသော မေးခွန်းအစုများဖြင့်တည်ဆောက်ထားသည်။

၁။ ပေတရု (၁၃:၃၆)

၂။ သောမ (၁၄:၅)

၃။ ဖိလိပူ (၁၄:၈)

၄။ အခြားသောယုဒ (၁၄:၂၂)

၅။ တပည့်တော်အချို့ (၁၆:၁၇-၁၉)

ယောဟန်က သမ္မာတရားနှင့်ဆက်နွယ်သော ပြောဆိုမှုများကိုသာ အသုံးပြုထားသည်။

ခ။ ဤမေးခွန်းများက ယုံကြည်သူတို့အတွက် အထောက်အမဖြစ်နေဆဲဖြစ်သည်။

၁။ တမန်တော်တို့သည် ဤ ဇာတိခန္ဓာနှင့်ပင် သခင်ယေရှုနှင့် အတူရှိနေစဉ်အခါပင် ကိုယ်တော့အား အစဉ်နားမလည်နိုင်ကြခြင်းကို မြင်သာစေသည်။

၂။ သခင်ယေရှု၏အချို့သော အဘိုးထိုက်၍ နက်နဲသောစကားများမှာ နားမလည်၍ ရိုးသားစွာမေးထားသောမေးခွန်းများအား တုန့်ပြန်အဖြေပေးချက်ပင်ဖြစ်သည်။

ဂ။ အခမ်းကြီး ၁၄မှ အစပြု၍ရောက်လာလတုံသော “ဥပဇ္ဈာယ်ဆရာ” အကြောင်းကို သခင်ယေရှုကဘော်ပြသည်။

၁။ ဤအထက်ခန်း၌ သခင်ယေရှုဟောပြောသည့် သန့်ရှင်းသောဝိညာဉ်တော် အကြောင်း ရည်ညွှန်းဘော်ပြချက်သည် တပည့်တော်တို့၏ကြောက်ရွံ့မှုနှင့် ကိုယ်တော်ထွက်ခွာမည့် အကြောင်းနှင့်စပ်လျဉ်း၍ ၎င်းတို့၏စိုးရိမ်ပူပန်မှု နှင့်တိုက်ရိုက်ဆက်နွယ်မှုရှိလေသည် (၁၃:၃၃,၃၆)။

Micheal Magill, NewTestament Transline (P.355) ၌ ဤကြောက်ရွံ့မှုများအတွက် သခင်ယေရှုဖြေကြားသည့်

ကျမ်း အဆက်အစပ်များကို အောက်ပါအတိုင်း အကြမ်းဖျင်းချပြထားသည်။

က။ တနေ့, ငါသွားရာအရပ်၌ သင်တို့သည်ငါနှင့်အတူရှိလိမ့်မည် (၁-၁၁)။

ခ။ ငါသွားလျှင် သင်တို့အတွက်အကျိုးရှိလိမ့်မည် (၁၂-၁၇)။

ဂ။ သင်တို့ရှိရာအရပ်သို့ ငါလာ၍သင်တို့အားဘော်ပြမည် (၁၈-၂၆)။

ဃ။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏ (၂၇-၃၁)။

၂။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးချက်တွင် နယ်ပယ် အကန့်အသတ်ရှိထားသည်။ အရေးကြီးသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအသွင်အပြင်များစွာကို ဤကျမ်းချက်၌ အလျှင်းမဘော်ပြပေ။

၃။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက

က။ သမ္မာတရားကို အကြွင်းမဲ့သွန်သင်၍

ခ။ ငြိမ်သက်ခြင်းကို ပေးမည့်သူအဖြစ် အထူးပြုဘော်ပြသည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၁၄:၁-၇ တဖန်တုံယေရှုက သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အာ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာ အရပ်ကိုပြင်ဆင်ခြင်း၌ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်း၌၊ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။ ငါသည်အဘယ်အရပ်သို့ သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။ သောမကလည်း သခင်ကိုယ်တော်သည်အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍ လမ်းခရီးကိုအဘယ်သို့သိနိုင်ပါမည်နည်းဟု လျှောက်လျှင် ယေရှုက ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှမည်းတော်ထံသို့မရောက်ရာ။ သင်တို့သည်ငါ့ကိုသိလျှင် ငါ့မည်းတော်ကိုမသိဘဲမနေရကြ။ ယခုမှစ၍ မည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။

၁၄:၁ ‘မရှိစေနှင့်’ Present Passive Imperative နှင့် Negative Particle ဖြစ်၍ ဖြစ်တည်ရှိနှင့်ပြီးလုပ်ဆောင်မှုကို ရပ်တန့်စေခြင်း အဖြစ်ရည်ညွှန်းသည်။ “သင်တို့စိတ်နှလုံးပူပန်ခြင်းကိုရပ်တန့်လော့” ဟုနားလည်ရသည်။ ယေရှု ထွက်ခွာ တော့မည်အကြောင်း ဘော်ပြ ချက်သည် ကြီးစွာသောစိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေလေသည်။

▣ ‘သင်တို့စိတ်နှလုံး’ အများကိန်းဖြစ်သည်ကို သတိပြုပါ။ ဆယ့်တစ်ယောက်လုံးကို သခင်ယေရှုပြောနေခြင်းဖြစ်သည်။ ဟေ ဗြိဘာသာစကား၌ “စိတ်နှလုံး” ဟုဆိုရာ၌ လူ၏စိတ်၊ ဆန္ဒ၊ ခံစားချက် အားလုံးကိုဆိုလိုသည် (တရားဟော ၆:၅, မသံ ၂၂:၃၇)။ အထူးဆွေးနွေးချက် ၁၂:၄၀ ကိုရှု။

▣ ‘ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့’ နှစ်ချက်လုံးသည် Present Active Imperative (NASB, REB) သို့မဟုတ် Present Active Indicatives နှစ်ခု၊ သို့မဟုတ် နှစ်ချက်လုံးပေါင်းစပ်မှု (NKJV, NJB နှင့် NET တို့ ၌ ပထမအချက်သည် Indicative ဖြစ်၍ ဒုတိယအချက်သည် Imperative) ဖြစ်သည်။ ယုံကြည်ခြင်းသည် ဆက်လက်ရှိနေသောအရာ နှင့် ပုံမှန်အနေအထားတစ်ခုဖြစ်သည်။ သဒ္ဒါဖွဲ့စည်းမှု၌ ဟန်ချက်ညီသောဤစာစုက သခင်ယေရှုသည် ဘုရားသခင်နှင့်ထပ်တူညီမျှဖြစ် ကြောင်း ဘော်ပြသည်။ ယုဒလူမျိုးဖြစ်သော ဤသူတို့သည် တဆူဘုရားကိုဝန်ခံလျက်ပင် (တရားဟော ၆:၄-၆) ယေရှု၏ဘော်ပြမှုအ ဓိပ္ပာယ်ကို သိမှတ်လေသည်။ (အထူးဆွေးနွေးချက် ‘သုံးပါးတဆူ’ ၁၄:၂၆ ကိုရှု။) အကြီးမြတ်ဆုံးသောအရှင်နှင့် အလားတူအရှင်တပါးကို ယုံကြည်ခြင်းသည် ခရစ်ယာန်ယုံကြည်မှုပင်ဖြစ်သည်။ ဤစာစုသည် ခံယူချက်အယူဝါဒတခုကို အထူးပြုခြင်းမျှမဟုတ်ပဲ ပုဂ္ဂိုလ် တော်ယေရှုကိုသာလျှင် ဖြစ်တော့သည်။

၁၄:၂ ‘ငါ့အာဇာနည်အိမ်တော်၌’ “အိမ်တော်” အသုံးအနှုံးကို ဓမ္မဟောင်းကာလ၌ တဲတော်၊ သို့မဟုတ် ဗိမာန်တော်အတွက် အသုံးပြုခဲ့ သော်လည်း (၂ရာ ၇)။ ဤကျမ်းချက်၌မူ ဘုရားသခင်၏အိမ်တော်သားများ စုဝေးရာအရပ်၊ သို့မဟုတ် ဘုရားသခင်နှင့်အတူ ကျိန်းဝပ်ရ မည့် ဗိမာန်တော်ကို ပုံဆောင်သည် (ဆာလံ ၂၃:၆, ၂၇:၄-၆)။

- ▣ NASB, NRSV - ‘ကျိန်းဝပ်ရာအရပ်များ’
- NKJV - ‘အိမ်တော်ကြီး’
- TEV - ‘အခန်းများ’
- NJB - ‘နေရာများစွာ’

KJV ဘာသာပြန်ချက် “အိမ်တော်ကြီး” က လွဲနေဟန်ရှိသည်။ ဂရိအသုံးအနှုံးအရ ဆိုလိုရင်းမှာ ဘုံးပေါလပေါ အခြေအနေမျိုးမဟုတ်ပဲ “ထာဝရကျိန်းဝပ်ရာနေရာများ” (၁၄:၂၃) ဟု အဓိပ္ပာယ်ရသည်။ ခမည်းတော်၏အိမ်တော်၌ ယုံကြည်သူများရှိမည့် ကိုယ်ပိုင်အခန်းများ အဖြစ်တင်စား သုံးနှုံးထားရာ (TEV, NJB) နေ့စဉ်အတူတကွ လက်ဆုံစားသောက်ရာ တော်ဒါဆောင်ကြီးသဖွယ် နားလည်ရသည်။

စိတ်ဝင်စားဘွယ်ကောင်းသည့်အချက်မှာ ယော ၁၅ မှ “သော့ချက်” ဖြစ်သည့် “တည်နေခြင်း” နှင့် တူညီသော ဂရိဝေါဟာရအရင်းအ မြစ်ရှိနေလေသည်။ ခမည်းတော်နှင့်အတူ နေထိုင်စံမြန်းရခြင်းအခွင့်သည် သားတော်၌ကျွန်ုပ်တို့၏ တည်နေခြင်း၏ပြီးပြည့်စုံခြင်းပင် ဖြစ်တော့သည်။

▣ ‘လျှင်’ Second Class Conditional Sentence တစ်စိတ်တပိုင်းပါဝင်ရာ ဦးတည်ရည်ညွှန်းရာနှင့် ဆန့်ကျင်ဘက်အဖြစ် နား လည်ရသည်။ ထိုအရပ်၌ အခန်းများစွာရှိနေသည်။ အနက်ပြန်ရန်ခက်ခဲသော စာစုလည်းဖြစ်၏။

- NASB, REB, NIV - ‘သို့မဟုတ်လျှင်, မဟုတ်ကြောင်း သင်တို့အားပြောမည်’
- NKJV - ‘သို့မဟုတ်လျှင်, မဟုတ်ကြောင်း သင်တို့အားပြောမည်’
- TEV - ‘သို့မဟုတ်လျှင်, မဟုတ်ကြောင်းကို သင်တို့အားငါမပြောဘဲမနေ’
- NJB, NET - ‘သို့မဟုတ်လျှင် မဟုတ်ကြောင်း သင်တို့အားပြောမည်’
- Young’s literal translation - ‘အမှန်မဟုတ်လျှင် မဟုတ်ကြောင်း သင်တို့အားပြောမည်’

▣ ‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါငါသွားရ၏’ ထိုအချိန်မတိုင်မီ မပြင်ဆင်ရသေးသည် ကိုထောက်သော် ကောင်း ကင်နိုင်ငံကို ထိတွေ့ကိုင်တွယ်စမ်းသပ်၍ရသည့် ရုပ်ဝတ္ထုအဖြစ် မှတ်ယူရန်မဟုတ်ပဲ ယေရှု၏အသက်တာ၊ ဟောပြောမှုနှင့် အသေခံ ခြင်းအမှုအရာအားဖြင့် အပြစ်ရှိသောလူသားတို့အတွက် သန့်ရှင်းစုံလင်သော ဘုရားသခင်ထံတော်ပါးတိုးဝင်ချဉ်းကပ်နိုင်ခွင့်ကို ဆိုလို သည်။ သခင်ယေရှုသည် ယုံကြည်သူတို့ရှေ့၌ ဦးဆောင်လမ်းပြနှင့် ရှေ့ပြေးအဖြစ်ရှိနေသည် (ဟေဗြိ ၆:၂၀)။

၁၄:၃ 'ပြီးမှ' ယေရှုက မကြာမီခမည်းတော်ထံသို့ ပြန်သွား၍ (၇:၃၃, ၁၆:၅, ၁၀, ၁၇, ၂၈)။ သူတို့အတွက် နေစရာအရပ်ကို ပြင်ဆင်မည် ဟုဆိုသည်။

Newman နှင့် Wider ၏ *The Help for Translators from United Bible Societies* ၌တင်ပြသည်မှာ ဤဝါကျကို "ငါသည် သွားပြီးမှ" သို့မဟုတ် "ငါသည်သွားသောအခါ" သို့မဟုတ် "ငါသွားကတည်းကပင်" (P 456) ဟုနားလည်ရသည်။

▣ 'တဖန်လာပြန်၍ ... သင်တို့ကိုငါထံသို့သိမ်းဆည်းမည်' ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း၊ သို့မဟုတ် ယုံကြည်သူ တို့၏ ဘုန်းတော်ဝင်စားခြင်းကို ရည်ညွှန်းသည် (၂ကော ၅:၈, ၁သက် ၄:၁၃-၁၈)။ ဤသို့ယေရှုနှင့် ဆုံဆည်းတော်စပ်မှု၌ ယေရှုနှင့် ခမည်းတော်၏တော်စပ်မှုက ပေါ်လွင်ထင်ဟပ်လျက်ရှိသည် (၁:၁၂)။ ယုံကြည်သူတို့အနေဖြင့် ခမည်းတော်နှင့်သားတော် အကြား နက်နဲအကျွမ်းဝင်စွာ ပတ်သက်ခွင့်ကရှိနေသည်။ (၁၄:၂၃, ၁၇:၁ မှစ၍)

ဤနေရာ၌အသုံးပြုသော ကြိယာအသုံးအနှုံး "သိမ်းဆည်းခြင်း" (Paralambanō) ကို "တစုံတဦးအားကြိုဆိုလက်ခံခြင်း" ဟုနားလည် ရသည်။ ကောင်းကင်နိုင်ငံသည် ဘုရားသခင်နှင့်ကိုယ်တိုင်ကိုယ်ကျ မိတ်သဟာယဖွဲ့ရာအရပ်ဖြစ်သည်။ ၁:၁၂ မှ (Lambanō) နှင့်ကွာ ခြားမှုရှိသည်။ ဝေါဟာရအနက်တူညီမှုရှိသော ဤနှစ်ချက်တွင် အဓိပ္ပါယ် အတိအကျ သိနိုင်ရန် ခက်ခဲမှုရှိနေသည်။

▣ 'ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ' ကောင်းကင်နိုင်ငံတော်သည် ယေရှုရှိရာအရပ်ဖြစ်သည် (၁၇:၂၄)။ ကောင်းကင်အရပ် သည် သုံးပါးတဆူဘုရားနှင့် ဆုံတွေ့မိတ်သဟာယနိုင်မည့်အရပ်ဖြစ်သည်။ စုံလင်သောမိတ်သဟာယ ဖြစ်တည်လာမည့်အချက်နှင့်စပ် လျှဉ်း၍ ဓမ္မသစ်ကျမ်း၌ တိကျရှင်းလင်းစွာ မဘော်ပြထားပေ။

၁။ ဘုန်းတော်ဝင်စားခြင်း ၂ကော ၅:၈

၂။ ခရစ်တော်ဒုတိယအကြိမ်ကြွဆင်းခြင်း ၁သက် ၄:၁၃-၁၈

သေဆုံးပြီးနောက်ပိုင်း အခြေအနေကိုဘော်ပြခြင်း၌ သမ္မာကျမ်းစာသည် အံ့ဩဘွယ်နှုတ်ဆိတ်လွန်းလှသည်။ William Hendriksen ၏ *The Bible on the Life Hereafter* ကိုကြည့်ပါ။

အထူးဆွေးနွေးချက်ခေါင်းစဉ် "သေလွန်ပြီးသောသူတို့ မည်သည့်အရပ်၌ရှိနေကြသနည်း?"

၁။ ဓမ္မဟောင်း။

က။ သေလွန်သောသူအားလုံးတို့သည် Sheol (ဝေါဟာရဇစ်မြစ်မသေချာ၊ BDB 1066) ဟု ဉာဏ်ပညာကျမ်းနှင့် ဟေ ရှာယအနာဂါတ္တိကျမ်း၌ သေခြင်းသို့မဟုတ် သချိုင်းကို ရည်ညွှန်းရာအရပ်၌ ရောက်ကြ၏။ (ယောဘ ၁၀:၂၁-၂၂, ၃၈:၁၇)

ခ။ Sheol ၏ သွင်ပြင်လက္ခဏာများ၊

၁။ ဘုရားသခင်၏ စီရင်ခြင်းနှင့်တွဲဘက်မှု (မီး) တရားဟောရာ ၃၂:၂၂

၂။ စီရင်ခြင်းမတိုင်မီပင် ဒဏ်ခတ်ခြင်းနှင့်တွဲဘက်မှု၊ ဆာလံ ၁၈:၄-၅

၃။ ဘုရားသခင်လည်းရှိနေသည့် အဗ္ဗဒံ (ဖျက်ဆီးခြင်း) နှင့်တွဲဘက်မှု၊ ယောဘ ၂၆:၆, ဆာလံ ၁၃၉:၈, အာ မုတ် ၉:၂

၄။ "တွင်း" (သချိုင်း) နှင့်တွဲဘက်မှု၊ ဆာလံ ၁၆:၁၀၊ ဟေရှာယ ၁၄:၁၅၊ ယေဇကျေလ ၃:၁၅-၁၇

၅။ Sheol သို့ ဆိုးယုတ်သူများအရှင်လတ်လတ်ကျရောက်ခြင်း၊ တောလည်ရာ ၁၆:၃၀, ၃၃, ဆာလံ ၅၅:၁၅

၆။ ကြီးသော ပါးစပ်ပါရှိသည့် တိရစ္ဆာန်တကောင်အသွင် မကြာခဏပုံဘော်ခြင်း၊ တောလည် ၁၆:၃၀, ဟေရှာ ယ ၅:၁၄, ဟဗက္ကုတ် ၂:၅

၇။ ထိုသူတို့အား Repha'im, ဟုခေါ်ဝေါ်ခြင်း၊ ဟေရှာယ ၁၄:၉-၁၁

၂။ ဓမ္မသစ်၊

က။ ဟေဗြဲဝေါဟာရ Sheol ကို ဂရိဘာသာသို့ပြန်ဆိုသော် Hades ဟုခေါ်သည်။ (မမြင်နိုင်သောကမ္ဘာ)

ခ။ Hades ၏ သွင်ပြင်လက္ခဏာများ၊

၁။ သေခြင်းကိုရည်ညွှန်းခြင်း၊ မသု ၁၆:၁၈

၂။ သေခြင်းနှင့်ဆက်နွယ်ခြင်း၊ ဗျာဒိတ် ၁:၁၈, ၆:၈, ၂၀:၁၃-၁၄

- ၃။ ထာဝရ အပြစ်ဒဏ်ခတ်ခံရာ (ဂေဟနံအရပ်) အဖြစ်မကြာခဏ နှိုင်းယှဉ်တင်စားခြင်း၊ မဿဲ ၁၁:၂၃ (ဓမ္မဟောင်း ကိုးကားချက်) လုကာ ၁၀:၁၅, ၁၆:၂၃-၂၄
- ၄။ သချိုင်းအဖြစ် မကြာခဏနှိုင်းယှဉ်တင်စားခြင်း၊ လုကာ ၁၆:၂၃
- ဂ။ ဖြစ်နိုင်ဘွယ်ရှိသောခြားနားချက် (ရဗ္ဗိ)
 - ၁။ ပရဒိသုဘုံဟုခေါ်သော ဖြောင့်မတ်သူတို့အပိုင်း၊ (ကောင်းကင်နိုင်ငံ၏ အခြားအမည်နာမတခု၊ ၂ကော ၁၂:၄, ဗျာဒိတ် ၂:၇) လုကာ ၂၃:၄၃
 - ၂။ Tartarus ဟုခေါ်သော ဆိုးယုတ်သူတို့အပိုင်း၊ ၂ပေ ၂:၄ ဌာတော်ပြချက်အရ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ချုပ်ထားရာအရပ်၊ (ကမ္ဘာဦး ၆, I Enoch)
- ဃ။ ဂေဟနံ၊
 - ၁။ ဓမ္မဟောင်းမှစာစု “ဟိန္ဒူသားချိုင့်” (ယေရုရှလင်မြို့တောင်ဘက်) ကပြန်လည်ထင်ဟပ်ပေါ်လွင်သည်။ ထိုနေရာသည် ဝတ်ပြုရာ ၁၈:၂၁, ၂၀:၂-၅ ဌာ ဘုရားသခင် မြစ်တားသည့် ဖိနိတ်ပြည် မှ ဗောလတ်မီးဘုရား (BDB 574) ကိုစာလေးငယ်များအား မီးရှို့ပူဇော်ရာအရပ်ဖြစ်သည် (၄ရာ ၁၆:၃, ၂၁:၆, ၂ရာချုပ် ၂၈:၃၊ ၃၃:၆)။
 - ၂။ ပရောဖက်ယေရမိက ထို နတ်ဘုရားကိုးကွယ်ရာအရပ်ကို ထာဝရဘုရားစီရင်ရာအရပ်အဖြစ် ပြောင်းလဲခေါ်ဝေါ်သည် (ယေရမိ ၇:၃၂, ၁၉:၆-၇)။ ထိုအရပ်သည်-မီးလောင်ကျွမ်းရာအရပ်၊ ထာဝရ စီရင်ခံရာအရပ်အရပ်အဖြစ် Ienoch 90:26-27 နှင့် Sib 1:103 ဌာတွေ့လာရသည်။
 - ၃။ ခရစ်တော် လူ့ဇာတိခံစဉ်ကာလ၌ ယုဒလူတို့က ဤ တုန်လှုပ်ဘွယ် ကောင်းသော နတ်ဘုရားပူဇော်ပသခြင်းအမှု၌ မိမိတို့ ဘိုးဘေးများ ပါဝင်ခဲ့မှုကြောင့် ထိုအရပ်ကို ယေရုရှလင်တမြို့လုံး၏ အမှိုက်သရိုက်များ စွန့်ပစ်ရာအရပ်အဖြစ် သတ်မှတ်ထားကြသည်။ ထာဝရစီရင်ခြင်းအမှုအတွက် သခင်ယေရှုတင်စားသုံးနှုံးခဲ့သည့် အသုံးအနှုံးများမှာ ထိုအရပ်မှ အခြေပြုထွက်ပေါ်လာသည်။ (ပိုးမသေ၊ မီးမမြိမ်းရာ မာကု ၉:၄၄, ၄၆) ဤ ‘ဂေဟနံ’ အခေါ်အဝေါ်ကို သခင်ယေရှုက အသုံးပြုထားသည် (ယာကုပ် ၃:၆ မှလွဲ၍)။
 - ၄။ သခင်ယေရှုသုံးနှုံးသော ဂေဟနံ၊
 - က။ မီး၊ မဿဲ ၅:၂၂, ၁၈:၉, မာကု ၉:၄၃
 - ခ။ ထာဝရ၊ မာကု ၉:၄၈ (မဿဲ ၂၅:၄၆)
 - ဂ။ ဖျက်ဆီးရာအရပ် (ခန္ဓာ၊ စိတ်၊ ဝိညာဉ်) မဿဲ ၁၀:၂၈
 - ဃ။ Sheol နှင့် နှိုင်းယှဉ်ဘော်ပြချက်၊ မဿဲ ၅:၂၉-၃၀, ၁၈:၉
 - ၁။ ဆိုးယုတ်သူတို့ဝိသေသအဖြစ် ‘ငရဲသား’ မဿဲ ၂၃:၁၅
 - ၂။ စီရင်ခြင်းရလဒ် မဿဲ ၂၃:၃၃, လုကာ ၁၂:၅
 - ၃။ ဂေဟနံ ခံယူချက်သည် ‘ဒုတိယသေခြင်း’ (ဗျာဒိတ် ၂:၁၁, ၂၀:၆, ၁၄) သို့မဟုတ် ‘မီးအိုင်’ အဖြစ် ယှဉ်တွဲလေ့ရှိသည် (မဿဲ ၁၃:၄-၅၀, ဗျာဒိတ် ၁၉:၂၀, ၂၀:၁၀, ၁၄-၁၅, ၂၁:၈)။ ထို မီးအိုင် သည် လူအများ ထာဝရကျိန်းဝပ်ရာ အရပ် (Sheol) နှင့် ကောင်းကင်တမန်ဆိုးများ ထာဝရအမျက်ခံရာ အရပ် (Tartarus, ၂ပေ ၂:၄, ယုဒ ၆ သို့မဟုတ်တွင်းနက်, လုကာ ၈:၃၁, ဗျာဒိတ် ၉:၁-၁၁, ၂၀:၁, ၃) ဖြစ်လာဘွယ်ရှိသည်။
 - ၄။ အကယ်စင်စစ် ထိုအရပ်သည် လူတို့အတွက် ပြင်ဆင်ထားသည်မဟုတ်ပဲ စာတန်နှင့် တကွ ၎င်း၏ကောင်းကင်တမန်များ အဘို့ဖြစ်သည်။ မဿဲ ၂၅:၄၁
 - င။ Sheol, Hades နှင့် Gehenna တို့အားထပ်တူသုံးနှုံးခြင်း၌ ဖြစ်နိုင်ဘွယ်ရှိသည်မှာ
 - ၁။ မူလအခြေအနေအတိုင်းဖြင့် လူသားအားလုံး၏ဦးတည်ရာသည် Sheol/Hades သာဖြစ်သည်။
 - ၂။ ထိုအရပ်၌ ၎င်းတို့ကြုံတွေ့ရသည့် အရာသည် စီရင်ခြင်း နေ့ရက်နောက်ပိုင်း သာ၍ဆိုးရွားဘွယ်ရှိရာ ဆိုးယုတ် သူတို့အတွက် ထိုအရပ်သည် ရှိမြဲ ရှိနေလေသည်။ (ထို့ကြောင့် KJV က hades (သချိုင်း) ကို gehenna (ငရဲ) အဖြစ် ဘာသာပြန်ထားသည်။

၃။ ဓမ္မသစ်ကျမ်း၌ စီရင်ခြင်းမတိုင်မီ ညှင်းဆဲခြင်းကို လုကာ ၁၆:၁၉-၃၁ မှ ဥပမာအားဖြင့်သာ တွေ့ရသည်။ (လာဇရု နှင့် သူဌေးကြီး) Sheol ကို ယခုပင်လျှင် အပြစ်ဒဏ်ခံရာ အရပ်အဖြစ်လည်း ဘော်ပြထားသည်။ (တရားဟောရာ ၃၂:၂၂, ဆာလံ ၁၈:၁-၅) သို့သော်လည်း ခံယူချက်တစ်ခုကို သာဓက တစ်ခုပေါ်ရပ်တည်၍ မရပါ။

၃။ သေခြင်းနှင့်ထမြောက်ခြင်းစပ်ကြား ဘော်ပြချက်၊

က။ ရှေးတမလွန် ရှုထောင့်များမှ တချက်ဖြစ်သော ‘ထာဝရတည်ရှိ ရှင်သန်နေသော စိတ်ဝိညာဉ်’ ကို ဓမ္မသစ်ကျမ်းက မ သွန်သင်ထားပေ။

၁။ လူ၏ ခန္ဓာအသက်မတည်ရှိခင်ကတည်းက ဝိညာဉ်သည်ရှိနှင့်ပြီးဖြစ်သည်။

၂။ လူ၏ ဝိညာဉ်သည် ခန္ဓာမတည်ရှိမီနှင့် ခန္ဓာသေဆုံးပြီး ထာဝရရှိနေသော အရာဖြစ်သည်။

၃။ လူ့ခန္ဓာကိုယ်ကို ဝိညာဉ် အကျဉ်းထောင်အဖြစ် ရှုမြင်၍ သေဆုံးမှသာလျှင် နဂိုရ်အနေအထားအတိုင်း ပြန် လည် လွတ်မြောက်ခွင့်ရသည်။

ခ။ ဓမ္မသစ်ကျမ်းက သေခြင်းနှင့်ထမြောက်ခြင်းအကြား ခန္ဓာမဲ့အခြေအနေအချို့ကို အရိပ်အမြွက်ဘော်ပြသည်။

၁။ သခင်ယေရှုက ခန္ဓာနှင့်ဝိညာဉ်အကြား ခြားနားမှုကို ဘော်ပြထားသည်။ မဿဲ ၁၀:၂၈

၂။ အာဗြဟံ၌ယခုပင်လျှင် ခန္ဓာတစ်ခုရှိနေဟန်ဘော်ပြချက်၊ မာကု ၁၂:၂၆-၂၇, လုကာ ၁၆:၂၃

၃။ သဏ္ဍာန်တော်ပြောင်းလဲခြင်း၌ မောရှေနှင့်ဇလီယတွင် ခန္ဓာအသွင်ရှိခြင်း၊ မဿဲ ၁၇

၄။ ရှင်ပေါလုက ခရစ်တော်ဒုတိယအကြိမ်ကြွဆင်းခြင်း၌ ပါလာမည့်ဝိညာဉ်များသည် ၎င်းတို့၏ခန္ဓာအသစ် ကို ပြန်ရရှိမည်အကြောင်း ဘော်ပြချက်၊ ၁သက် ၄:၁၃-၁၈

၅။ ရှင်ပေါလုက ယုံကြည်သူတို့သည် ထမြောက်ခြင်း နေ့ရက်၌ ဝိညာဏခန္ဓာ ရရှိမည်ဟုဘော်ပြချက်၊ ၁ကော ၁၅:၂၃,၅၂

၆။ ရှင်ပေါလုက ဘော်ပြသည်မှာ ယုံကြည်သူတို့သည် Hades သို့မရောက်ပဲ သေလွန်သူတို့သည်ခရစ်တော် နှင့်အတူ ရှိလျက်နေခြင်း ၊ ၂ကော ၅:၆,၈, ဖိလိပို ၁:၂၃ ။ ယေရှု သည် သေခြင်းကို အောင်နိုင်ပြီး ဖြစ်ရာ ဖြောင့်မတ်သူတို့အား ကိုယ်တော်နှင့်အတူကောင်းကင်အရပ်သို့ ခေါ်ဆောင်ခြင်း၊ ၁ပေ ၃:၁၈-၂၂

၄။ ကောင်းကင်၊

က။ ဤအသုံးအနှုံးကို သမ္မာကျမ်းစာ၌ သုံးမျိုးအသုံးပြုထားသည်။

၁။ ကမ္ဘာမြေပြင်အထက်လေထုအလွှာ၊ ကမ္ဘာဦး ၁:၁၈, ဟောရှာယ ၄၂:၅, ၄၅:၁၈

၂။ စကြာဝဠာအလွှာ၊ ကမ္ဘာဦး ၁:၁၄, တရားဟော ၁၀:၁၄, ဆာလံ ၁၄၈:၄, ဟေဗြဲ ၄:၁၄, ၇:၂၆

၃။ ဘုရားသခင်၏ပလ္လင်တော်အရပ်၊ တရားဟော ၁၀:၁၄, ၃ရာ ၈:၂၇, ဆာလံ ၁၄၈:၄, ဧဖက် ၄:၁၀, ဟေဗြဲ ၉:၂၄, (တတိယကောင်းကင်၊ ၂ကော ၁၂:၂)

ခ။ တမလွန်နှင့်စပ်ဆိုင်၍ သမ္မာကျမ်းစာက များစွာဘော်ပြပေ။ ကျရုံးလျက်ရှိသော လူသားများအနေဖြင့် နားလည်နိုင် စွမ်းရှိမည်မဟုတ်သောကြောင့် ဖြစ်တန်ရာသည်။ (၁ကော ၂:၉)

ဂ။ ကောင်းကင်နိုင်ငံတော်သည် နေရာ အရပ် (ယော ၁၄:၂-၃) နှင့် လူပုဂ္ဂိုလ် (၂ကော ၅:၆,၈) နှစ်ခုလုံးပင် ဖြစ်သည်။ ကောင်းကင်နိုင်ငံသည် ဒေသဥယျာဉ် ပြန်လည် အစပျိုးခြင်း ဖြစ်သည်(ကမ္ဘာဦး ၁-၂ , ဗျာဒိတ် ၂၁-၂၂)။ မြေကြီး သည် လည်း အသစ်ပြုပြင်ခြင်း ကို ရောက်မည် ဖြစ်သည် (တမန်တော် ၃:၂၁, ရောမ ၈:၂၁, ၂ပေ ၃:၁၀)။ ဘုရား သခင်၏ သဏ္ဍာန်တော် ကိုလည်း ယေရှုခရစ်အားဖြင့် ပြန်လည်ရရှိမည် ဖြစ်သည် (ကမ္ဘာဦး ၁:၂၆-၂၇)။ ယခုတွင် ဒေသအရပ်၌ရှိခဲ့သော နက်နဲသောမိတ်သဟာယကို ပြန်လည်ရရှိစေပြီးဖြစ်သည်။

သို့သော်လည်း တိုက်ရိုက်အနက် ပြန်ရန်မဟုတ်ပဲ တင်စားဘော်ပြချက်အဖြစ် နားလည်ရန်လည်းရှိသည်။ (ဗျာဒိတ် ၂:၁၉-၂၇ မှ ကောင်းကင်နိုင်ငံသည် ကြီးသောမြို့ကြီးတမြို့အသွင် ဘော်ပြချက်) ဇာတိခန္ဓာနှင့် ဝိညာဉ်ခန္ဓာအကြား ခြားနားမှုကို ၁ကော ၁၅ ၌ ဘော်ပြရာ၌ ရင့်မှည့်သောအပင်မျိုးစေ့နှင့် ယှဉ်၍ဘော်ပြထားသည်။ တဖန် ၁ကော ၂:၉ (ဟောရှာယ ၆၄:၄ နှင့် ၆၅:၁၇ မှ ကိုးကားချက်) သည် မဟာဂတိတော်နှင့် မျှော်လင့်ခြင်းပင်ဖြစ်တော့သည်။ ကိုယ် တော်နှင့်ဆုံတွေ့ရမည့်တနေ့တွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြရမည်ပင် (၁ယော ၃:၂)။

၅။ အထောက်အကူဖြစ်စေမည့် အရင်းအမြစ်အချို့၊

က။ William Hendriksen, *The Bible On the Life Here After*

ခ။ Maurice Rawlings, *Beyond Death's Door*

၁၄:၄ ‘လမ်းခရီးတို့ကို၎င်း သင်တို့သိကြ၏’ ယေရှု၏ဘော်ပြချက်သည် သောမအား လမ်းခရီးကိုသိခြင်းနှင့် စပ်ဆိုင်သော မရေရာ သောသံသယကို ဘော်ထုတ်ရန်တွန်းအားဖြစ်သည်။ ယေရှု၏အဖြေသည် ဓမ္မဟောင်း၌မကြာခဏ အသုံးပြုသောအသုံးအနှုံးမျိုးအားဖြင့် ဘော်ပြသည်။

၁၄:၆ ‘ငါသည်လမ်းခရီးဖြစ်၏’ ဓမ္မဟောင်းကျမ်း၌ သမ္မာတရားနှင့်ညီသော ယုံကြည်ခြင်းကို ရည်ညွှန်းရာ၌ အသက်တာလျှောက် လှမ်းမှု လမ်းခရီးအဖြစ် သုံးနှုံးလေ့ရှိသည် (တရားဟော ၅:၃၂-၃၃, ၃၁:၂၉, ဆာလံ ၂၇:၁၁, ဟေရှုယ ၃၅:၈)။ ကနဦးအသင်းတော် ၏ဂုဏ်ပုဒ်မှာ ‘လမ်းခရီး’ ဖြစ်သည် (တမန်တော် ၉:၂, ၁၉:၉,၂၃, ၂၄:၁၄,၂၂)။ ကိုယ်တော်က မိမိသည် ဘုရားသခင်ထံဦးတည်စေ သော တခုတည်းသောလမ်းခရီးဖြစ်ခဲ့ပြီး၊ ဖြစ်နေကြောင်းကို အထူးပြုဘော်ပြသည်။ ဤအချက်သည် ရှင်ယောဟန်ခရစ်ဝင်၏ သိသြ လော်ဂျီဆိုင်ရာ အနှစ်သာရပင်ဖြစ်တော့သည်။ လျှောက်ပတ်သောအသက်တာလျှောက်လှမ်းမှုသည် တဦးချင်း၏ ယုံကြည်မှုအားသက် သေဖြစ်စေသည် (ဧဖက် ၂:၈-၉,၁၀)။ မိမိဘာသာအားထုတ်သော ဖြောင့်မတ်ခြင်းမျိုးမဟုတ်ပေ။ ၈:၁၂ မှ မှတ်စုကိုရှု။

▣ ‘သမ္မာတရားလည်းဖြစ်၏’ ဂရိ ဒဿနိကဆိုင်ရာ၌ သမ္မာတရားဟူသည် မှားယွင်းမှုနှင့်ဆန့်ကျင်ဘက်ဖြစ်သော အမှန်တရား သို့မဟုတ် လှည့်စားခြင်းနှင့်ဆန့်ကျင်သော စစ်မှန်မှုဟု အဓိပ္ပါယ်ဘော်ဆောင်သည်။ သို့သော်လည်း ဤနေရာ၌မူ အာရေမိဘာသာ စကားသာ အသုံးပြုသော တပည့်တော်များအနေဖြင့် သခင်ယေရှု၏သုံးနှုံးချက်ကို ဓမ္မဟောင်းအနက်အဓိပ္ပါယ်ဖြစ်သော “သစ္စာစောင့်သိ ခြင်း” သို့မဟုတ် “သစ္စာတရား” အဖြစ် နားလည်ခံယူကြပေမည်။ သမ္မာတရားနှင့် အသက်နှစ်ခုလုံးသည် “လမ်းခရီး”၏ အသွင်သ ဏ္ဍာန်ပင်ဖြစ်သည်။ သမ္မာတရားအသုံးအနှုံးကို ရှင်ယောဟန်ခရစ်ဝင်၌ ဘုရား၏လုပ်ဆောင်တော်မူချက်ကို ဘော်ပြခြင်း၌ မကြာခဏအ သုံးပြုသည် (၁:၁၄, ၄:၂၃-၂၄, ၈:၃၂, ၁၄:၁၇, ၁၅:၂၆, ၁၆:၁၃, ၁၇:၁၇,၁၉)။ အထူးဆွေးနွေးချက် “သမ္မာတရား” ၆:၅၅ နှင့် ၁၇:၃ ကိုရှု။

▣ ‘အသက်လည်းဖြစ်၏’ ယောဟန်က အသက်ဟူသော Zōē အသုံးအနှုံးကို အသက်တာသစ်ကို ရည်ညွှန်းခြင်း၌သုံးသည်။ ဓမ္မဟောင်း၌မူ ဆိုခဲ့ပြီးသည်အတိုင်း အသက်အတွက်လမ်းခရီးဖြစ်သော ယုံကြည်ခြင်းနှင့်အသက်ရှင်မှုကို ဘော်ပြသည် (ဆာလံ ၁၆: ၁၁, သုတ္တံ ၆:၂၃, ၁၀:၁၇)။ ဤအသုံးအနှုံး သုံးခုလုံးမှာ ယေရှုခရစ်နှင့် တဦးချင်းတော်စပ်မှု၌သာ တွေ့ရသော ယုံကြည်ခြင်းဖြင့်အသက် ရှင်မှုနှင့် ဆက်နွယ်လျက်ရှိသည်။

▣ ‘ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ’ အလွန်တင်းကျပ်သည်ဟု ထင်မှတ်ဘွယ်ရှိနေသော်လည်း ယေရှုကို ယုံကြည်ခြင်းတည်းဟူသော တဦးချင်းတော်စပ်မှုအားဖြင့်သာ ဘုရားသခင်ကိုအမှန်သိနိုင်ပေမည် (၁ယော ၅:၁၀-၁၂)။ ဘာ သာတရားတို့နှင့်မတူသော သီးသန့်ရပ်တည်မှုဖြစ်သည့်ပြင် ဤအချက်၌ အလျှော့အတင်းမရှိပေ။ ဤဘော်ပြချက်က မှန်ကန်နေလင့်က စား ခရစ်ယာန်များရပ်တည်ချက်မှားနေသလော! နည်းလမ်းအဖုံဖုံအားဖြင့် ယော ၁၀ နှင့် တူညီမှုရှိနေသည်။

၁၄:၇ “လျှင်” မူရင်းကျမ်းဂန်တို့၌ အမျိုးမျိုးတွေ့ရရာ Conditional Sentence အမျိုးအစားဖြစ်သည်။ ဂရိကျမ်းဂန် P66, à နှင့် D အပေါ်အခြေပြု၍ *The United Bible Societies Greek Text* က First Class Conditional Sentence အဖြစ်လက်ခံထားသည် ဖြစ်ရာ “သင်တို့သည်ငါ့ကိုသိ၍ လက်တွေ့နာခံလိုက်လျှောက်လျှင် သင်တို့လိုက်လျှောက်နာခံသည်အတိုင်း ငါ့ခမည်းတော်ကိုသိရကြ ၏” ဟု အနက်ဖွင့်သည်။

‘ဦးတည်ရည်ညွှန်းချက်နှင့် ဆန့်ကျင်ဘက်’ ဟု မကြာခဏခေါ်ဝေါ်သော Second Class Conditional Sentence သာဖြစ်လျှင်မူ “သင်တို့မသိသော ငါ့ကိုသိလျှင် သင်တို့မသိသော ငါ့ခမည်းတော်ကိုသင်တို့သိကြလိမ့်မည်” ဟုနားလည်ရပေမည်။ ဤပုံစံကို A,B, C,D,K,L နှင့် X ကျမ်းဂန်တို့၌တွေ့ရသည်။ ဤအချက်သည် နားလည်ရန်ခက်သော ဘော်ပြချက်တခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်တို့အနေဖြင့် သခင်ယေရှုအား ကယ်တင်ခြင်းအတွက် ယုံကြည်မှုမျိုးဖြစ်သော ထာဝရဘုရား စေလွှတ်သောသူ အဖြစ် လက်ခံယုံကြည်ထားကြပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ဤအသစ်သော ဘော်ပြချက်ဖြစ်သည့် သီးသီး သန့်သန့်ဖြစ်သော သမ္မာတရား ကို ၎င်းတို့ရုတ်ချည်း သဘောပေါက်ရန်ခက်ခဲပေမည်။ ယုံကြည်ချက် အနေအထားအမျိုးမျိုးကို ဤခရစ်ဝင်ကျမ်းက ဘော်ပြဟန်တူပါ သည်။ ဤကျမ်းချက်သည် Second Class Conditional ဖြစ်ဟန်ရှိသည်။ အလားတူအနေအထားကို ၂ နှင့် ၂၈ ၌လည်းတွေ့ရသည်။

☐ ‘သင်တို့သည် ငါ့ကိုသိလျှင်’ တမန်တော်အုပ်စုတစ်စုကို ဦးတည်ရည်ညွှန်းပြန်သည် (၃၉)။ ဓမ္မဟောင်းအသုံးအနှုံး ‘သိ ခြင်း’ ကို အသုံးပြုထားရာ သာမန်သိခြင်းမဟုတ်ပဲ နက်နဲသောသိကျွမ်းတော်စပ်မှုကို ဆိုလိုသည် (ကမ္ဘာဦး ၄:၁, ယေရမိ ၁:၅)။

☐ ‘ငါ့ခမည်းတော်ကို မသိဘဲမနေကြ’ ဘုရားသခင်ကို သိမြင်ရန်ယေရှုအား သိမြင်ဘို့ရန်လိုသည် (ယော ၁:၁၄-၁၈, ၅:၂၄, ၁၂:၄၄-၄၅, ၂ကော ၄:၄, ကောလောသဲ ၁:၁၅, ဟေဗြဲ ၁:၂)။ ယေရှုသည် မျက်မြင်မရသော ခမည်းတော်ဘုရားအား ပြည့်စုံစုံလင်စွာ ထင်ရှားပြသခဲ့သည်။ ယေရှုအားငြင်းပယ်လက်ခံသော် ဘုရားသခင်ကိုသိနိုင်စရာ အကြောင်းအလျှင်းမရှိပေ (၁ယော ၅:၉-၁၂)။

ကျမ်းချက် ၁၄:၈-၁၄ ဖိလိပွါကလည်း သခင် ခမည်းတော်ကိုအကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟု လျှောက်လျှင် ယေရှုက ဖိလိပွါ၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည်ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုရသနည်း။ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း၊ မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသော အမှုတို့ကိုကား ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း၊ ယုံကြလော့။ ငါ့စကားကိုမယုံလျှင် ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။ ငါအမှန်အကန်ဆိုသည်ကားငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည်ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုတစ်စုသောဆုကို တောင်းလျှင် တောင်းသည်အတိုင်းငါပြုမည်။

၁၄:၈ “ဖိလိပွါကလည်း” ဖိလိပွါအနေဖြင့် (၁) မောရှေ၊ ဟေရှာယ သို့မဟုတ် ယေဇကျေလတို့နည်းတူ ဘုရားကိုတပ်အပ်မြင်လို၍၊ သို့တည်းမဟုတ် (၂) ကိုယ်တော်၏စကားတော်ကို အလျှင်းနားမလည်ကြောင်း ထင်ရှားသည်။ ကိုယ်တော်အား ဖိလိပွါ၏မြင်ခြင်း၊ ဦးခြင်းသည် ခမည်းတော်အားမြင်ခြင်း၊ သိခြင်းပင်ဖြစ်ကြောင်း ယေရှုကအတည်ပြုဖြေကြားသည် (ကောလောသဲ ၁:၁၅, ဟေဗြဲ ၁:၂)။

- ☐ NASB- ‘အကျွန်ုပ်တို့အလို လုံလောက်ပါမည်’
- NKJV - ‘အကျွန်ုပ်တို့အလို ပြည့်စုံပါမည်’
- NRSV - ‘အကျွန်ုပ်တို့ ကျေနပ်ပါမည်’
- TEV - ‘အကျွန်ုပ်တို့ လိုအပ်ချက်ဖြစ်သည်’
- NJB - ‘အကျွန်ုပ်တို့ ကျေနပ်ကြပါမည်’

ဤတပည့်တော်များက ဖါရိရှဲတို့ကဲ့သို့ပင် အတည်ပြုချက်ပုံစံတစ်ခုခုကို တောင်းဆိုနေကြသည်။ ယုံကြည်သူတို့သည်ကား ဝိညာဉ်သဘောတို့၌ အမြင်ပေါ်မူတည်၍မဟုတ်ပဲ ယုံကြည်ခြင်းဖြင့်သာ လျှောက်လှမ်းကြရပါမည်။ ယုံကြည်စိတ်ချမှုသည် အဖြေဖြစ်သည်။

၁၄:၉ ‘ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ’ သင်တို့ဟူသော အများကိန်းကို အသုံးပြုထားရာ ဖိလိပွါမေးသော မေးခွန်းမှာ အားလုံးကတွေးနေသောမေးခွန်းပင် ဖြစ်သောကြောင့်တည်း။

☐ ‘ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏’ Perfect Active Participle နှင့် Perfect Active Verb ဖြစ်သောကြောင့် “မြင်သည်အတိုင်း ဆက်လက်၍မြင်ခြင်း” ဟု နားလည်နိုင်သည်။ ယေရှုက မိမိသည်ဘုရားဖြစ်ကြောင်း စုံလင်စွာဖွင့်ပြတော်မူသည် (ကောလောသဲ ၁:၁၅, ဟေဗြဲ ၁:၂)။

၁၄:၁၀ ဂရိသဒ္ဒါသဘောအရ ဟုတ်မှန်ကြောင်း ဦးတည်ဝန်ခံစေသည့် မေးခွန်းမျိုးဖြစ်သည်။ အထူးဆွေးနွေးချက် ၁ယော ၂:၁၀ကိုရှု။

☐ ‘ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက်ငါဟောပြောသည်မဟုတ်’ ခမည်းတော်ဘုရားကိုယ်စား ခပ်သိမ်းသောအမှုတို့ကို သခင်ယေရှုပြုတော်မူသည် (၂၄, ၅:၁၉, ၂၀, ၇:၁၆-၁၈, ၈:၂၈, ၁၀:၃၈, ၁၂:၄၉)။ သခင်ယေရှု၏ သြဝါဒသည် ခမည်းတော်ဘုရား၏ မိန့်ဆိုချက်သာဖြစ်သည် (၂၄)။

☐ ‘ငါ၌တည်နေတော်မူသော ခမည်းတော်သည်ပြုတော်မူ၏’ ခမည်းတော်နှင့်သားတော်စပ်ကြား၌ရှိသော ဤဆက်နွယ်မှု သည် (၇:၁၄, ၈:၂၈, ၁၀:၃၈) အခမ်းကြီး ၁၇ ရှိ သခင်ယေရှု၏ဆုတောင်းခြင်း၌ အထူးပြုတော်မူပြီး ဤဆက်နွယ်မှုသည် အခမ်း ကြီး ၁၅၅ ဘော်ပြသည့် ခရစ်တော်၌ ယုံကြည်သူတို့၏ “တည်နေခြင်း” အတွက် အခြေခံသဘောဖြစ်သည်။ ရှင်ယောဟန်က ခရစ်ဝင် က

ကယ်တင်ခြင်းကို (၁) ခံယူချက် (၂) မိတ်သဟာယ (၃) နာခံခြင်း နှင့် (၄) မတိမ်းမယိမ်း မရွေ့လျော့သောတည်ကြည်ခြင်း အဖြစ် ဘော်ပြသည်။

၁၄:၁၁ “ယုံကြလော့” Present Active Imperative သို့မဟုတ် Present Active Indicative ဖြစ်သည်။ (၁၄:၁) ဤအခန်းငယ် ၏ အဖွင့်စာစုရှိ ထူးခြားချက်၌ မူရင်းကျမ်း၌ အမျိုးမျိုးတွေ့ရပြန်သည်။ အချို့အစောပိုင်း ဂရိကျမ်းဂန် (P66, P75, à, D, L နှင့် W) တို့၌ ကြိယာ ‘ယုံကြည်’ နှင့်အတူ (hoti) ‘ကို’ က လိုက်လာသောကြောင့် ‘ယေရှုနှင့် ခမည်းတော်၏တလုံးတဝတည်းဖြစ်ခြင်းတည်း ဟူသောသမ္မတရားကို ၎င်းတို့လက်ခံရန်’ ဟုနားလည်ရသည်။ အခြားရှေးကျမ်းဂန် (MSS A နှင့် B) ကမူ Dative (ဆိုက်ရောက်ရာ ကံ) ဖြစ်သော “ငါ၌” ကို ပေါင်းထည့်ထားသောကြောင့် တဦးတည်းကိုသာရည်ရွယ် ယုံကြည်မှုကို ဘော်ပြသည်။ The United Bible Societies မှ ဂရိကျမ်းတတ်များကမူ ပထမတင်ပြချက်သည်သာ မူရင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ (Bruce M.Metzger ၏ A Textual Commentary on the Greek New Testament က ဤအချက်ကို ‘B’ အဆင့် (သေချာသလောက်) ပေးထားသည် (p.244)။ ခေတ်သုံးကျမ်း အများစုကမူ “ငါ၌” ကို ဆက်လက်အသုံးပြုသော်လည်း ‘ကို’ အားပေါင်းထည့်အသုံးပြုကြသည်။

▣ ‘ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့’ ကိုယ်တော်၏လုပ်ဆောင်သောအမှုများအားဖြင့် ယုံကြည်ရန် မိန့်ဆိုထားသည် (ယော ၅:၃၆, ၁၀:၂၅,၃၈)။ ထိုလုပ်ဆောင်သောအမှုတို့အားဖြင့် ဓမ္မဟောင်းမှ ပရောဖက်ပြုချက်တို့ကို ပြည့်စုံစေသည်။ ထိုအမှုအရာ များအားဖြင့် ကိုယ်တော်သည်မည်သူမည်ဝါဖြစ်ကြောင်း ဘော်ပြထင်ရှားစေရာ တမန်တော်တို့၏ယုံကြည်ခြင်းကို တိုးပွားစေလေသည်။

၁၄:၁၂ ‘ငါ့အမှန်အကန်ဆိုသည်ကား’ ၁:၅၁ မှတ်စုကိုရှု။

▣ ‘ငါ့ကိုယုံကြည်သောသူသည် .. ပြုလိမ့်မည်’ ယုံကြည်ခြင်းဟူသည် စိတ်ပိုင်းဆိုင်ရာ ထက်သန်မှုသက်သက်သာမကပဲ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်သည်။ “သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်” ဟုဆိုရာ ဝယ် ဖြစ်နိုင်ဘွယ်ရှိသည်မှာ

- ၁။ ပထဝီနယ်ပယ် အနေအထား (မသံ ၂၈:၁၈-၂၀)
- ၂။ တပါးအမျိုးသားတို့အားသာသနာပြုခြင်း၊
- ၃။ ယုံကြည်သူတိုင်းနှင့်ဝိညာဉ်တော်အတူပါရှိမှု၊
- ၄။ သခင်ယေရှု၏ကြားခံဆုတောင်းပေးနေခြင်း၊ (ဟေဗြဲ ၇:၂၅, ၉:၂၄) တို့ကို ရည်ညွှန်းဟန်ရှိသည်။ အထူးဆွေးနွေးချက်

၁ယော ၃:၂၂ ကိုရှု။

“ပြုလိမ့်မည်” ဟူသော နောက်ဆုံးစာစုသည် သမ္မတရားနှင့်ညီသော ယုံကြည်လျှောက်လှမ်းခြင်းအတွက် အလွန်အရေးကြီးသည်။ ခမည်းတော်က သားတော်ကို စေလွှတ်သကဲ့သို့၊ သားတော်ကလည်း တပည့်တော်တို့အားစေလွှတ်ခြင်း ဖြစ်၏။ ခရစ်တော်၌ရှိခြင်း၊ ထာဝရ အသက်ကိုရရှိခြင်းဟူသည် “မဟာစေစားချက်” ကို စိတ်နှလုံးပါလျက် လုပ်ဆောင်ခြင်းတည်း။ ခရစ်ယာန်ယုံကြည်မှုဟူသည် အယူဝါဒတစ်ခုသက်သက်မျှမဟုတ်ပါ။ အသက်တာဦးတည်ချက်အသစ်တစ်ခုဖြစ်သည်။ ရှုထောင့်အမြင်သစ်တစ်ခုလည်းဖြစ်သည်။ အရာခပ်သိမ်းအသစ်ပြုပြင်သည်ဖြစ်ရာ ရည်ရွယ်ချက်ရှိသောအသက်တာ နှင့် နိုင်ငံတော်အတွင်းဦးတည်ရှေ့ရှုလျက် ပေးဆပ်သောအသက်ရှင်မှု တစ်ခုဖြစ်လာလေသည်။

- အသင်းတော်ဟူသည်အောက်ပါအချက်များအားဗဟိုပြုထားရပါမည်။
- ၁။ ယုံကြည်သူတိုင်း အမှုတော်၌တခမ်းတကဏ္ဍအားဖြင့် အစေခံရန်၊
- ၂။ မဟာစေစားချက်သည်သာ ဦးစားပေးအဆင့်ဖြစ်ရန်၊
- ၃။ နေ့စဉ် မိမိကိုယ်ကို ငြင်းပယ်၊ ဗဟိုမပြုရန်၊
- ၄။ ယခုပင်လျှင် ခရစ်တော်ကဲ့သို့သောသူဖြစ်ရန်

၁၄:၁၃-၁၄ ‘သင်တို့သည် ငါ၏နာမကို အမှီပြု၍တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် တောင်းသည်အတိုင်းငါပြုမည်’ သခင်ယေရှု၏ သဘောသဘာဝ၌ အခြေပြုသော် တောင်းသောဆုကို အဖြေပေးမည်ဟု ယေရှုမိန့်ဆိုကြောင်း သတိပြုပါ။ တမန်တော် ၇:၅၉၌ သခင်ယေရှုထံ သတေဖန်ဆုတောင်းခဲ့သည်။ ၂ကော ၁၂:၈၌ သခင်ယေရှုထံ ပေါလုဆုတောင်းခဲ့သည်။ ၁၅:၁၆၊ ၁၆:၂၃ ၌ ယုံကြည်သူတို့သည် ခမည်းတော်ဘုရားအား လိပ်မူဆုတောင်းရန်ဘော်ပြထားသည်။ ဆုတောင်းခြင်း၏ အဆုံးသတ်၌ ယေရှုနာမဖြင့် တောင်းခြင်းသည် မျက်လှည့်အသွင်ဆောင်ခြင်းမျိုးမဟုတ်ပဲ ကိုယ်တော်၏အလိုတော်နှင့် သဘောသဘာဝ၌ ဆုတောင်းဘို့ရန်သာဖြစ်သည်။

သမ္မတရားဆိုင်ရာ အကြောင်းအရာများကို တယူသန်ဆွဲယူဘော်ပြခြင်းမပြုမီ ယှဉ်တွဲဘော်ပြချက်များကို စဉ်းစားသုံးသပ်ရန် လိုအပ်ခြင်းသည် ကောင်းသော သာဓကဖြစ်သည်။ မည်သည့်အရာကို တောင်းသည်ဖြစ်စေ အောက်ပါအချက်များနှင့် ဟန်ချက်ညီဘို့ လိုအပ်ပါမည်။

- ၁။ 'ငါ၏နာမ၌' (ယော ၁၄:၁၃-၁၄, ၁၅:၇,၁၆, ၁၆:၂၃)
- ၂။ 'အမြဲမပြတ်တောင်းခြင်း' (မသဲ ၇:၇-၈, လုကာ ၁၁:၅-၁၃, ၁၈:၁-၈)
- ၃။ 'နှစ်ဦးသဘောတူလျက်' (မသဲ ၁၈:၁၉)
- ၄။ 'ယုံကြည်ခြင်းပါလျက်' (မသဲ ၂၁:၂၂)
- ၅။ 'ယုံမှားသောစိတ်ကင်းခြင်း' (မာကု ၁၁:၂၂-၂၄, ယာကုပ် ၁:၆-၇)
- ၆။ 'အလွန်လိုချင်သော လောဘစိတ်မပါဘဲ' (ယာကုပ် ၄:၂-၃)
- ၇။ 'နှစ်သက်တော်မူသောအကျင့်' (၁ယော ၃:၂၂)
- ၈။ 'အလိုတော်နှင့်ညီသောဆု' (မသဲ ၆:၁၀, ၁ယော ၅:၁၄-၁၅)

ယေရှုဟူသော နာမတော်သည် ကိုယ်တော်၏သဘောသဘာဝကို ကိုယ်စားပြုလျက်ရှိသည်။ သခင်ယေရှု၏ စိတ်နှလုံးတော်ကို နောက်ထပ်ရည်ညွှန်းချက်ဖြစ်သည်။ ဤ ရှင်ယောဟန်ခရစ်ဝင်၌ မကြာမကြာတွေ့ရသည် (၁၄:၁၃-၁၄, ၂၆, ၁၅:၁၆, ၁၆:၂၃-၂၆)။ တစ်ဦးသည် ခရစ်တော်နှင့်တူလေလေ၊ ၎င်း၏ဆုတောင်းချက် အဖြေသည်လည်း ခိုင်မာလာလေဖြစ်သည်။ ယုံကြည်သူအများစုအတွက် ဘုရားသခင်တတ်နိုင်သော်လည်း ဝိညာဉ်ရေးရာ၌ အဆိုးဝါးဆုံး ဖြစ်စေသည်မှာ ၎င်းတို့၏အတ္တဆန်သော လောကစည်းစိမ်ဥစ္စာ အတွက် ဆုတောင်းချက်ပင်ဖြစ်တော့သည်။ ၁ယော ၃:၂၂ မှ မှတ်စုကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် 'ထိရောက်သောဆုတောင်းချက်'

က။ သုံးပါးတရားဘုရားနှင့် တဦးချင်းဆက်နွယ်တော်စပ်မှု၊

- ၁။ ခမည်းတော်ဘုရား၏ အလိုတော်နှင့်ဆက်စပ်မှု
 - က) မသဲ ၆:၁၀
 - ခ) ၁ယော ၃:၂၂
 - ဂ) ၁ယော ၅:၁၄-၁၅
- ၂။ ယေရှုခရစ်တော်၌တည်ခြင်း
 - ယော ၁၅:၇
- ၃။ ယေရှုနာမ၌ဆုတောင်းခြင်း၊
 - က) ယော ၁၄:၁၃,၁၄
 - ခ) ယော ၁၅:၁၆
 - ဂ) ယော ၁၆:၂၃-၂၄
- ၄။ ဝိညာဉ်တော်၌ဆုတောင်းခြင်း၊
 - က) ဧဖက် ၆:၁၈
 - ခ) ယုဒ ၂၀

ခ။ ဆုတောင်းသည့်အကြောင်းရင်းနှင့်ဆက်စပ်မှု၊

- ၁။ တွေးတောခြင်းမရှိမှု၊
 - က) မသဲ ၂၁:၂၂
 - ခ) ယာကုပ် ၁:၆-၇
- ၂။ အလွဲတောင်းခြင်း၊
 - ယာကုပ် ၄:၃
- ၃။ အလွန်လိုချင်သော လောဘစိတ်ဖြင့်တောင်းခြင်း၊
 - ယာကုပ် ၄:၂-၃

- ၈။ ရွေးချယ်မှုနှင့်ဆက်စပ်မှု၊
 - ၁။ မဆုတ်မနစ်တောင်းခြင်း၊
 - က) လုကာ ၁၈:၁-၈
 - ခ) ကောလောသဲ ၄:၂
 - ဂ) ယာကုပ် ၅:၁၆
 - ၂။ အိမ်၌သဘောထားကွဲလွဲမှု၊
 - ၁ပေ ၃:၇
 - ၃။ အပြစ်
 - က) ဆာလံ ၆၆:၁၈
 - ခ) ဟေရှာယ ၅၉:၁-၂
 - ဂ) ဟေရှာယ ၆၄:၇

ဆုတောင်းချက်အားလုံးကို အဖြေပေးနိုင်သော်လည်း ဆုတောင်းချက်အားလုံး ထိရောက်မှုမရှိတတ်ပေ။ ဆုတောင်းခြင်းသည် အပြန်အလှန်ဆက်သွယ်မှုတစ်ခုလည်းဖြစ်သည်။ (ကောလောသဲ ၄:၃) အထူးဆွေးနွေးချက် ၁ယော ၅:၁၄ ကိုရှု။ အကြမ်းဖျင်းတင်ပြချက်ကို www.freebiblecommentary.org တွင်ရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် “သခင်ဘုရား၏ နာမတော်”

ဤအချက်သည် အသင်းတော်၌ သုံးပါးတဆူဘုရား၏ လုပ်ဆောင်မှုတန်ခိုးတော်နှင့် မျက်မှောက်တွင်ရှိနေတော်မူခြင်းအတွက် အများဆုံးတွေ့ရသော ဓမ္မသစ်စာစုဖြစ်သည်။ မျက်လှည့်ဆန်ဆန် လုပ်ဆောင်သည့်အရာမျိုးမဟုတ်ပဲ ဘုရားသခင်၏ သဘောသဘာဝကို ဘော်ဆောင်ခြင်းတစ်ခုဖြစ်သည်။

မကြာခဏပင် ဤစာစု၌ ယေရှုသည် သခင်ဖြစ်ကြောင်း ရည်ညွှန်းလေ့ရှိသည်။ (ဖိလိပ္ပိ ၂:၁၁)

- ၁။ ဗတ္တိဇံခံရာတွင် ယေရှုကိုယုံကြည်ကြောင်း ဝန်ခံခြင်း၌ (ရောမ ၁၀:၉-၁၃, တမန်တော် ၂:၃၈, ၈:၁၂, ၁၆, ၁၀:၄၈, ၁၉:၅, ၂၂:၁၆, ၁ကော ၁:၁၃, ၁၅, ယာကုပ် ၂:၇)
- ၂။ တိုင်တည် မိဌာန်သစ္စာပေးခြင်း၌ (မသဲ ၇:၂၂, မာကု ၉:၃၈, လုကာ ၉:၃၉, ၁၀:၁၇, တမန်တော် ၁၉:၁၃)
- ၃။ အနာငြိမ်းစေခြင်း၌ (တမန်တော် ၃:၆, ၁၆, ၄:၁၀, ၉:၃၄, ယာကုပ် ၅:၁၄)
- ၄။ အမှုတော်မြတ်အတွက် လုပ်ဆောင်မှု၌ (မသဲ ၁၀:၄၂, ၁၈:၅, လုကာ ၉:၄၈)
- ၅။ အသင်းတော်စည်းမျဉ်းနှင့် ဆိုင်သောအချိန်၌ (မသဲ ၁၈:၁၅-၂၀)
- ၆။ တပါးအမျိုးသားအား ဟောပြောဝေငွေစဉ် (လုကာ ၂၄:၄၇, တမန်တော် ၉:၁၅, ၁၅:၁၇, ရောမ ၁:၅)
- ၇။ ဆုတောင်းချက်၌ (ယော ၁၄:၁၃-၁၄, ၁၅:၂, ၁၆, ၁၆:၂၃, ၁ကော ၁:၂)
- ၈။ ခရစ်ယာန်ကိုရည်ညွှန်းချက် (တမန်တော် ၂၆:၉, ၁ကော ၁:၁၀, ၂တီ ၂:၁၉, ယာကုပ် ၂:၇, ၁ပေ ၄:၁၄)

အမှုတော်ဆောင်ဖြစ်စေ ကူညီမှုဖြစ်စေ အနာငြိမ်းသူဖြစ်စေ မည်သည့်အရာပင်သင်ပြသည်ဖြစ်စေ ကိုယ်တော်၏ သဘောသဘာဝ၊ တန်ခိုးတော်နှင့် ထောက်မမှုများကို နာမတော်အားဖြင့် လုပ်ဆောင်ခွင့်ရှိလေသည်။

■ ‘တစ်စုံတစ်ခုသောကိုဆုကိုတောင်းလျှင်’ သာမန်အားဖြင့်ဆိုလျှင် ယုံကြည်သူများအား ဝိညာဉ်တော်၌ သားတော်အားဖြင့် ခမည်းတော်ထံ ဆုတောင်းရန်အားပေးထားသည်။ ဤအခဏ်းငယ်သည် ရှင်ယောဟန်ခရစ်ဝင်၌ တကြိမ်တည်းတွေ့ရသော ယေရှုက မိမိထံ တိုက်ရိုက်ဆုတောင်းရန်မိန့်ဆိုချက်ဖြစ်သည်။

သို့ဖြစ်သော်ကြောင့် အချို့ရှေးဟောင်းကျမ်းဂန်များက “ငါ” စကားလုံးကို ချန်လှပ်ထားခဲ့သည်။ (MSS, A, D, L နှင့် အချို့ ရှေးဟောင်း Latin Vulgate, Coptic, Ethiopia, နှင့် Slavic Versions) UBS⁴ ကမူ ထိုစကားလုံးပါဝင်မှုကို ‘B’

အဆင့် (သေ ချာသလောက်) ပေးထားသည်။ MSS P⁶⁶, P⁷⁵, à, B, W နှင့် အချို့ရေးဟောင်း Latin, Vulgate, နှင့် Syrian versions တို့၌မူ ထည့်သွင်းတော်ပြထားသည်။

ကျမ်းချက် ၁၄:၁၅-၁၇ ‘ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထို ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏’

၁၄:၁၅ ‘ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့’ Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုကို ညွှန်းသည်။ ခရစ်တော်၌ ဘုရားသခင်ကို ချစ်ခြင်းဟူသည် နာခံခြင်းအသက်တာဖြင့် ထုတ်တော်သက်သေပြသည်။ “စောင့်ရှောက်” ဟူသော စကားလုံးသည် Present Imperative ကဲ့သို့ Future Active Indicative ကို အသုံးပြုသည်။ (Friberg, *Analytical Greek New Testament*, p.337) နာခံလိုက်လျှောက်ခြင်း အသက်တာသည် အလားတူပင် အရေးကြီးသည် (၈:၅၁, ၁၄:၂၁, ၂၃-၂၄, ၁၅:၁၀, ၁ယော ၂:၃-၅, ၃:၂၂, ၂၄, ၅:၃, ၂ယော ၆, လုကာ ၆:၄၆)။ အခဏ်းငယ် ၂၁, ၂၃ နှင့် ၂၄ သည်လည်း အလား တူပင်ဖြစ်သည်။ နာခံခြင်းအသက်တာသည် စစ်မှန်သော အသက်တာပြောင်းလဲခြင်း၏ သက်သေလည်းဖြစ်သည်။ (ယာကုပ် နှင့် ၁ယော)

NKJV ၌ MSS A, D, W Volgate နှင့် အသင်းတော်ဘဝင်များ လက်ခံခဲ့သည်အတိုင်း Imperative ဖြစ်သော ‘ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့’ ကို ဘော်ပြသည်။ UBS⁴ ကမူ Future Active Indicative ကို ‘C’ အဆင့် (ဆုံးဖြတ်ရန်ခက်သည့် အနေအ ထား) ပေးထားပြီး MSS B, L နှင့် Coptic Version နှင့် အချို့အသင်းတော်ဘဝင်များ ရပ်တည်ချက်အပေါ်တွင် အခြေပြုထားသည်။

၁၄:၁၆ “ပေးတော်မူမည်” ၁၄:၂၆ မှ မှတ်စုကိုရှု။

▣ “တပါးသောဥပဇ္ဈာယ်ဆရာ” ဂရိအသုံးအနှုံး (allos) “တပါးသော” သည် “အလားတူနောက်တစ်ဦး” ဟု အဓိပ္ပါယ်ရသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို “တပါးသောယေရှု” ဟူ၍လည်း ခေါ်ဆိုသည်။ (နောက်ဆက်တွဲ အထူးဆွေးနွေးချက်ကိုရှု)

ဒုတိယအသုံးအနှုံးသည် ဂရိဘာသာစကား “Paraklētos” မှဖြစ်ပြီး ၁ယော ၂:၁ (ကြားခံဆုတောင်းသူ) “သခင်ယေရှု” အနေဖြင့်လည်း ကောင်း၊ ယော ၁၄:၂၆ နှင့် ၁၆:၇-၁၄ ၌ “သန့်ရှင်းသောဝိညာဉ်တော်” အနေဖြင့်လည်းကောင်း အသုံးပြုထားသည်။ ဤဝေါဟာရစစ် မြစ်သည် ဥပဒေရေးရာအသွင်ဖြစ်သော “မှန်ကန်ကြောင်းရပ်တည်ထောက်မသူ” အဖြစ် နားလည်ရသည်။ ထို့ကြောင့်လည်း “ရပ်တည် ထောက်ခံပေးသူ” ဟု NRSV ၌အသုံးပြုထားသည်။ အလားတူ ဂရိဝေါဟာရအရင်းအမြစ် “နှစ်သိမ့်ခြင်း” (Parakalēō) ကို ၂ကော ၁:၃-၁၁ ၌ ခမည်းတော်ဘုရားအား လိပ်မူအသုံးပြုထားသည်။

‘နာမ်’ အသုံးဖြစ်သော ‘ရပ်တည်ထောက်ခံပေးသူ’ (Paraklētos) သည် ရောမတို့၏ ဥပဒေရေးရာ အသုံးအနှုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ “နှစ်သိမ့်ပေးသူ” ဟူသောအသုံးအနှုံးကို Wicliff က Septuagint ၌အသုံးပြုသော ကြိယာပုံစံ (Parakalēō) ပေါ်အခြေပြု အနက်ဖွင့်ထားသည် (၂ရာ ၁၀:၄, ၁ရာချုပ် ၁၉:၃, ယောဘ ၁၆:၂, ဆာလံ ၁၆၉:၂၀, ဒေသနာ ၄:၁, ဟေရှာယ ၃၅:၄)။ ဤဝေါဟာရ နှင့် ဆန့်ကျင်ဘက် ဝေါဟာရမှာ “စာတန်” (ရိုးစွပ်သူ) ဖြစ်သည်။

Philo နှင့် Josephus နှစ်ဦးလုံးကမူ ဤဝေါဟာရကို “ကြားခံရပ်တည်သောသူ” သို့မဟုတ် “အကြံပေးသူ” ဟု အနက်ဖွင့်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ယေရှုနှင့်ဝိညာဉ်တော်”

ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် သားတော်၏လုပ်ဆောင်မှုကြား သဲသဲကွဲကွဲမရှိလှပေ။ G. Campbell Morgan က ဝိညာဉ်တော် အတွက် အသင့်လျော်ဆုံး နာမတော်မှာ “တပါးတည်းသောယေရှု” ဖြစ်သည်ဟုဆိုသည်။ (သို့သော်ငြားလည်း ထာဝရကာလ တသီးတခြားစီသော သုံးပါးဖြစ်သည်။) အောက်ပါတော်ပြချက်များမှာ သားတော်နှင့်ဝိညာဉ်တော်၏ နာမတော်နှင့် လုပ်ဆောင်တော်မူချက်တို့ အား နှိုင်းယှဉ်မှုကို အကျဉ်းတင်ပြခြင်းဖြစ်သည်။

- ၁။ ဝိညာဉ်တော်ကို “ခရစ်တော်၏ဝိညာဉ်” ဟုခေါ်ခြင်း၊ သို့မဟုတ် အလားတူဘော်ပြချက်များ (ရောမ ၈:၉, ၂ကော ၃:၁၇, ဂလာတီ ၄:၆, ၁ပေ ၁:၁၁)
- ၂။ တူညီသော အသုံးအနှုံးဖြင့် ခေါ်ဝေါ်ခြင်း
 - က။ “သမ္မာတရား”
 - ၁) ယေရှု (ယော ၁၄:၆)
 - ၂) ဝိညာဉ်တော် (ယော ၁၄:၁၇, ၁၆:၁၃)
 - ခ။ “အမှုဆောင်သခင်/ဥပဇ္ဈာယ်ဆရာ (Advocate)”
 - ၁) ယေရှု (၁ယော ၂:၁)
 - ၂) ဝိညာဉ်တော် (ယော ၁၄:၁၆,၂၆, ၁၅:၂၆, ၁၆:၇)
 - ဂ။ ‘သန့်ရှင်းတော်မူသောသူ’
 - ၁) ယေရှု (မာကု ၁:၂၄, လုကာ ၁:၃၅, တမန်တော် ၃:၁၄, ၄:၂၇,၃၀)
 - ၂) ဝိညာဉ်တော် (လုကာ ၁:၃၅, ၄:၃၄)
- ၃။ ယုံကြည်သူတို့၌ ကျိန်းဝပ်ခြင်း
 - က။ ယေရှု (မသဲ ၂၈:၂၀, ယော ၁၄:၂၀,၂၃, ၁၅:၄-၅, ရောမ ၈:၁၀, ၂ကော ၁၃:၅, ဂလာတီ ၂:၂၀, ဧဖက် ၃:၁၇, ကောလောသဲ ၁:၂၇)
 - ခ။ ဝိညာဉ်တော် (ယော ၁၄:၁၆-၁၇, ရောမ ၈:၉,၁၁ ၁ကော ၃:၁၆, ၆:၁၉, ၂တီ ၁:၁၄)
 - ဂ။ ခမည်းတော် (ယော ၁၄:၂၃, ၂ကော ၆:၁၆)

▣ ‘သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ’ သန့်ရှင်းသောဝိညာဉ်တော်အား ရည်ညွှန်းရာ၌ “နေရာပြပုဒ်” သုံးမျိုးကိုအသုံးပြုသည်။

- ၁။ ‘meta’ (း၁၆) “နှင့်အတူ”
- ၂။ ‘para’ (း၁၇) “အတူတကွ”
- ၃။ ‘en’ (း၁၇) “၌”

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူတကွ၊ ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်။ ယုံကြည်သူများအသက်တာ၌ ခရစ်တော်၏ အသက်ရှင်မှုထင်ရှားပေါ်လွင်ရန်အလို့ငှါ ဝိညာဉ်တော်က လုပ်ဆောင်သည်။ ကပ်ကမ္ဘာကုန်သည့်တိုင်အောင် အတူရှိနေ မည့် အရှင်ဖြစ်သည် (၁စ၊ မသဲ ၂၈:၂၀)။

ဝိညာဉ်တော်ကို “ထိုသူ” ဟုသုံးနှုံးခြင်းကြောင့် ပုဂ္ဂိုလ်တပါးဖြစ်ကြောင်းနားလည်ရသည်။ KJV ၌ ဝိညာဉ်တော်ကို “ထို” ဟုလိပ်မူ ထားသော်လည်း ဂရိဘာသာစကား၌ ဝိညာဉ်ကို “နုပုလ္လိင်” ဖြင့်ဘော်ပြခြင်းရှိသောကြောင့်ဖြစ်သည် (ယော ၁၄:၁၇,၂၆, ၁၅:၂၆)။ သုံးပါး တဆူကဏ္ဍ၌ တတိယမြောက် ပုဂ္ဂိုလ်တော် အဖြစ်နားလည်ရသည်။ (အထူးဆွေးနွေးချက် ၁၄:၂၆ ကိုရှု။) သုံးပါးတဆူဟူသော ဝေါဟာ ရအသုံးအနှုံးကို သမ္မာကျမ်းစာ၌မတွေ့ရသော်လည်း ယေရှုသည် ဘုရားဖြစ်၍ ဝိညာဉ်တော်သည် ပုဂ္ဂိုလ်တပါးဖြစ်လျှင် သုံးပါးပေါင်း စပ်ဖွဲ့စည်းမှုကို တွေ့ရသည်သာဖြစ်သည်။ ဘုရားသခင်သည် တဆူတည်းသော ထာဝရဘုရားဖြစ်သော်လည်း တည်မြဲသော ပုဂ္ဂိုလ်သုံး ပါးအသွင်၌ ထင်ရှားလေသည်။ (အထူးခေါင်းစဉ် ၁၄:၂၆ နှင့် မသဲ ၃:၁၆-၁၇, ၂၈:၁၉, တမန်တော် ၂:၃၃-၃၄, ရောမ ၈:၉-၁၀, ၁ကော ၁၂:၄-၆, ၂ကော ၁:၂၁-၂၂, ၁၃:၁၄, ဧဖက် ၁:၃-၁၄, ၂:၁၈, ၄:၄-၆, တီတု ၃:၄-၆, ၁ပေ ၁:၂)။

အထူးဆွေးနွေးချက် “ထာဝရ” ၆:၅၈ ကိုရှု။

၁၄:၁၇ “သမ္မတရားကို ပြသောဝိညာဉ်တော်” ဤနေရာ၌ဘော်ပြသော ‘သမ္မတရား’ နှင့် အခဏ်းငယ် ၆မှ ‘သမ္မတရား’ သည် တူညီသော အနက်အဓိပ္ပါယ်ရှိသည် (၁၅:၂၆, ၁၆:၁၃, ၁ယော ၄:၆)။ အထူးဆွေးနွေးချက် “သမ္မတရား” ၆:၅၅ နှင့် ၁၇:၃ ကိုကြည့်ပါ မုသာ၏အဘ စာတန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ (၈:၄၄)

☐ ‘ကို’ ဝိညာဉ် (pneuma) အသုံးအနှုန်းနှင့်သဘောချင်းတူသည့် နပုလ္လိင်ဖြစ်သည်။ သို့သော် ဂရိကျမ်းဂန်တို့၌ Masculine Pronoun ကို အသုံးပြုထားသည် (၂:၆, ၁၅:၂၆, ၁၆:၇,၈,၁၃,၁၄)။ သန့်ရှင်းသောဝိညာဉ်တော်သည် ဖိုသတ္တဝါမဟုတ်သလို မသတ္တဝါ လည်းမဟုတ်ပါ။ ဝိညာဉ်တော်ဖြစ်သောကြောင့်တည်း။ ဝိညာဉ်တော်သည် သီးခြားတည်ရှိနေသော ပုဂ္ဂိုလ်တော်တပါးဖြစ်ကြောင်း သ တိပြုရန်လည်း အရေးကြီးသည်။ အထူးဆွေးနွေးချက် ၁၄:၂၆ ကိုရှု။

☐ ‘လောကီသားတို့သည် ... မခံယူနိုင်ကြ’ ☐ခရစ်တော်ကို ယုံကြည်လက်ခံသူတို့၌သာ ဝိညာဉ်တော်၏ တော်လျော်သော လုပ်ဆောင်မှုရှိပါမည် (၁:၁၀-၁၂)။ ယုံကြည်သူ၏ လိုအပ်ချက်အပေါ်ဖြည့်ဆည်းထောက်မသောအရှင်ဖြစ်သည် (ရောမ ၈:၁-၁၁)။ မယုံကြည်သောလောကီသားတို့ကမူ နားမလည်နိုင်သောကြောင့် ဝိညာဉ်အရာတို့ကို တန်ဖိုးမထားတတ်ပေ (၁ကော ၂:၁၄, ၂ကော ၄:၄)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ရှင်ပေါလုသုံးနှုံးသော Kosmos (ကမ္ဘာ/လောက/လောကီသား)”
Kosmos အသုံးအနှုန်းကို ရှင်ပေါလုက အမျိုးမျိုးအသုံးပြုထားသည်။

၁။ ခပ်သိမ်းသောဖန်ဆင်းတော်မူရာများ၊ (ရောမ ၁:၂၀, ဧဖက် ၁:၄, ၁ကော ၃:၂၂, ၈:၄,၅)

၂။ ဤမြေကမ္ဘာ (၂ကော ၁:၁၂, ဧဖက် ၁:၁၀, ကောလောသံ ၁:၂၀, ၁တီ ၁:၁၅, ၃:၁၆, ၆:၇)

၃။ လူသားများ (၁ကော ၁:၂၇-၂၈, ၄:၉,၁၃, ရောမ ၃:၆,၁၉, ၁၁:၁၅, ၂ကော ၅:၁၉, ကောလောသံ ၁:၆)

၄။ လူ့ဘောင်အဖွဲ့အစည်းနှင့်ဘုရားနှင့်မသက်ဆိုင်သည့်လုပ်ဆောင်မှုများ (၁ကော ၁:၂၀-၂၁, ၂:၁၂, ၃:၁၉, ၁၁:၃၂, ဂလာတီ ၄:၃, ဧဖက် ၂:၂,၁၂, ဖိလိပို ၂:၁၅, ကောလောသံ ၂:၈, ၂၀-၂၄)။ ယောဟန်အသုံးအနှုန်း နှင့်လည်း အလွန်တူညီမှုရှိသည်။ (၁ယော ၂:၁၅-၁၇)

၅။ မျက်မှောက်လောကအသွင်အပြင် (၁ကော ၇:၂၉-၃၁, ဂလာတီ ၆:၁၄, အလားတူ ဖိလိပို ၃:၄-၉ ၌ ယုဒဘာသာ၏အသွင် အပြင်ကို ပေါလုက ဘော်ပြထားသည်။)

အသုံးအနှုန်းများထပ်၍သုံးထားသောကြောင့် အသုံးအနှုန်းတိုင်းအား အမျိုးအစားခွဲသတ်မှတ်ရန် ခက်ခဲမှုရှိသည်။ ဤအသုံးအနှုန်း၌ ပေါလု ၏တွေးခေါ်မှု များစွာရှိသည်အတိုင်း ကျမ်းအဆက်အစပ်နှင့်သော်လည်းကောင်း ပုံသေကားချပ်မပြုခြင်းဖြင့်သော်လည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုရပါမည်။ ပေါလု၏ ဝေါဟာရများမှာ သဲကွဲစွာ သိနိုင်ရန်လည်းခက်ခဲသည်။ (James Stewart's *A man in Christ*) ပေါလုအနေဖြင့် ခရစ်တော်အကြောင်းကိုသာ ဝေဌကြေးကြော်လိုခြင်းဖြစ်ရာ Systematic Theology ပြုစုရန် ရည်ရွယ်ချက်မရှိပါ။

☐ “သိ” ဟေဗြဲဘာသာစကား၌ နက်နဲသော တဦးချင်းတော်စပ်ခြင်း အဓိပ္ပါယ်သက်ရောက်ပြီး (ကမ္ဘာဦး ၄:၁, ယေရမိ ၁:၅) ဂရိ ဘာသာစကား၌မူ “အသိတရား” အဓိပ္ပါယ်သက်ရောက်သည်။ ဝမ်းမြောက်ဘွယ်သတင်းဟူသည် ထိုနှစ်ချက်လုံး အကြီးဝင်လေသည်။

☐ “သင်တို့နှင့်အတူတည်နေ၍” ‘တည်နေခြင်း’ ဝေါဟာရသည် ယောဟန်၏ရေးသားမှု၌ သော့ချက်အသွင် ခံယူချက်တစ်ခုဖြစ် သည်။ (အခဏ်းကြီး ၁၅ နှင့် အထူးဆွေးနွေးချက် ၁ယော ၂:၁၀ ကိုရှု။) ခမည်းတော်သည် သားတော်၌တည်နေ၍ ဝိညာဉ်တော်သည် ယုံကြည်သူတို့၌ တည်နေပြီး ယုံကြည်သူတို့ကလည်း သားတော်၌တည်နေလေသည်။ တည်နေခြင်းကို ပစ္စုပ္ပန်ကာလနှင့်သာ ပြထား၍ ဆုံးဖြတ်ချက်ချခြင်း သို့မဟုတ် စိတ်ခံစားမှုအလျောက်တုန့်ပြန်ခြင်း အဆင့်မျှမဟုတ်ချေ။

☐ “သင်တို့၌ရှိတော်မူသောကြောင့်” “သင်တို့အတွင်း၌” (အများကိန်း၊ NRSV) သို့မဟုတ် “သင်တို့၌” (အများကိန်း၊ NASB, NKJV, NRSV, TEV & NJB) ဟုနားလည်ရသည်။ ယုံကြည်သူ၌ ဘုရား၏ကျိန်းဝပ်ခြင်းသည် အလွန်အံ့ဩဘွယ် ဂတိ တော်ပေတည်း။ ယုံကြည်သူတို့၌ ထိုသုံးပါးတဆူဘုရား၏ ကိန်းဝပ်ခြင်းအား ဓမ္မသစ်ကျမ်းက အခိုင်အမာဘော်ပြထားသည်။

၁။ ယေရှု (မသဲ ၂၈:၂၀, ယော ၁၄:၂၀,၂၃, ၁၅:၄-၅, ရောမ ၈:၁၀, ၂ကော ၁၃:၅, ဂလာတီ ၂:၂၀, ဧဖက် ၃:၁၇, ကောလောသံ ၁:၂၇)

- ၂။ ဝိညာဉ်တော် (ယော ၁၄:၁၆-၁၇, ရောမ ၈:၁၁, ၁ကော ၃:၁၆, ၆:၁၉, ၂တိ ၁:၁၄)
- ၃။ ခမည်းတော် (ယော ၁၄:၂၃, ၂ကော ၆:၁၆)

ကျမ်းချက် ၁၄:၁၈-၂၄ ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည် လည်းအသက်ရှင်ရကြလိမ့်မည်။ ငါသည်ခမည်းတော်၌ ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ် တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။

ယုဒရှုကားရုတ်မဟုတ်။ အခြားသောယုဒက သခင်ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ၊ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူသည်နည်းဟု မေးလျှောက်၏။ ယေရှုကလည်း ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။ ငါ့ကို မချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသော စကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားတော်ဖြစ်၏။

၁၄:၁၈ ‘ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်’ သခင်ယေရှု အနေဖြင့် တပည့်တော်တို့အား ပေးခဲ့သည့် ဂတိတော်တိုင်းကို ပဿခါပွဲအပြီး တနင်္ဂနွေနေ့ညနေ၊ ရှင်ပြန်ထမြောက်ချိန်ပြီးချိန်၌ အထက်ခန်းတွင် ၎င်းတို့အား ထင်ရှားပြခြင်းအားဖြင့် ပြည့်စုံစေခဲ့ပါသည်။ (၂၀:၁၉-၃၁)။ အချို့အနက်ဖွင့်သူများကလည်း ဤဂတိတော်သည် ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွလာခြင်း၊ (တမန်တော် ၂)။သို့တည်းမဟုတ် ခရစ်တော် ဒုတိယအကြိမ်ကြွဆင်းလာခြင်းအဖြစ် မြင်သည်လည်းရှိပါသည်။ (၁:၃)

၁၄:၁၉ ‘ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကားမြင်ရကြလိမ့်မည်’ ဤအချက်သည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ပြီး ကိုယ်ထင်ရှားပြခြင်းကို ရည်ညွှန်းကြောင်း အခဏ်းငယ် ၂၀က ဘော်ပြသည်။ ယုဒက ဤဘော်ပြချက် အပေါ်ကောက်နှုတ်၍ အခဏ်းငယ် ၂၂၌ သခင်ယေရှုအား နောက်ထပ်မေးခွန်း မေးခြင်းဖြစ်သည်။ တပည့်တော်များအနေဖြင့် ကိုယ်တော်အား မြေကြီးပေါ်မှာ မေရှိယနိုင်ငံတော် တည်ထောင်မည်ဟု မျှော်လင့်နေကြဆဲဖြစ်ရာ (မဿဲ ၂၀:၂၀-၂၈, မာကု ၁၀:၃၅-၄၅)။ ကိုယ်တော်ဘော်ပြသော “လောကီသားတို့သည် ငါ့ကိုမမြင်ရကြ” ဟူသောစကားအပေါ် ကြီးစွာ ရှုတ်ထွေးမှုဖြစ်လေသည်။ အခြားသောယုဒ၏ အခဏ်းငယ် ၂၃ နှင့် ၂၄ ၌မေးသောမေးခွန်းအား ပြန်ဖြေကြားရာဝယ် ယုံကြည်သူတိုင်းချင်းစီ၏အသက်တာ၌ ကိုယ်တော်တိုင် အသက်ရှင်ထင်ရှားမည်ဖြစ်ရာ ထိုသူတို့၏အသက်တာအားဖြင့် ကိုယ်တော်အား လောကီသားများက မြင်ရလိမ့်မည်ဖြစ်ကြောင်း မိန့်ဆိုသည်။

▣ ‘ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်’ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ကိုပေးလိုသောအရှင်ဖြစ်ကြောင်း ထင်ရှားသိသာစေခြင်းဖြစ်သည်။ (ရောမ ၈:၉-၁၁, ၁ကော ၁၅:၂၀-၂၃, ၅၀-၅၈)။

၁၄:၂၀ ‘ထိုနေ့၌’ ဤစာစုသည် သာမန်အားဖြင့် အနာဂတ္တိဆိုင်ရာ ဘော်ပြချက်အတွက် အသုံးပြုလေ့ရှိသော်လည်း ဤနေရာ၌မူ ရှင်ပြန်ထမြောက်ခြင်းပြီးနောက် ယေရှု၏ ကိုယ်ထင်ရှားပြခြင်း၊ သို့မဟုတ် ပင်တေကုတ္တေနေ့၌ ဝိညာဉ်တော်ဆင်းကြွလာခြင်းကို ရည်ညွှန်းလိုဟန်ရှိသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ထိုနေ့.”

“ထိုနေ့ရက်၌” သို့မဟုတ် “ထိုနေ့ရက်တွင်” အသုံးအနှုံးသည် စီရင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း နှစ်မျိုးလုံးအတွက် ဘုရားသခင်ကြွ မြန်းလာခြင်းကို ရှစ်ရာစုမှ ပရောဖက်များ၏သုံးနှုံးချက်ဖြစ်သည်။

ဟောရှေ	အာမုတ်	မိက္ခာ
ပြန်လည်ပြုပြင်ခြင်း၊ စီရင်ခြင်း	ပြန်လည်ပြုပြင်ခြင်း၊ စီရင်ခြင်း	ပြန်လည်ပြုပြင်ခြင်း၊ စီရင်ခြင်း
၁:၁	၁:၅	
	၂:၃	
၂:၁၅	၂:၁၆	
၂:၁၆	၃:၁၄	၄:၆
၂:၂၁	၅:၁၈(၂)	
	၅:၂၀	
	၆:၃	၇:၁၁(၂)
	၈:၃	၇:၁၂
	၈:၉(၂)	
	၈:၁၀	
	၉:၁၁	
	၈:၁၃	

ပရောဖက်ကျမ်းများ၏ပုံစံဖြစ်သည်။ ဘုရားသခင်သည် အပြစ်ကို အချိန်မီတုန့်ပြန်လုပ်ဆောင်မည်ဖြစ်သော်လည်း နောင်တရသည့်နေ့ ရက်နှင့် နှလုံးသားနှင့်အသက်တာ ပြုပြင်ပြောင်းလဲသူတို့အတွက် ခွင့်လွှတ်ခြင်းကိုမူ ကမ်းလှမ်းလျှက်ရှိသည်။ ဘုရားသခင်၏ရွေးနှုတ် ခြင်းနှင့်ပြန်လည်ပြုပြင်ခြင်းသည် ပြည့်စုံခြင်းသို့ ရောက်မည်ဖြစ်သည်။ ဘုရားသခင်၏ အသွင်အပြင်သဘောထား ပေါ်လွင်သူတို့မှာ ဘုရား၏ သားသမီးမည်ပါ၏။ ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက် (ဘုရားနှင့်လူ၏ မိတ်သဟာယ) သည်ပြည့်စုံခြင်းသို့ရောက်မည်ဖြစ် သည်။

▣ ‘သင်တို့သည် သိကြလိမ့်မည်’ ‘သိခြင်း’ ဟူသော ဟေဗြဲဘာသာစကား၌ တဦးချင်းတော်စပ်မှု၊ နက်နဲသောတော်စပ်မှုအ ဖြစ် အဓိပ္ပာယ်သက်ရောက်လေ့ရှိသော်လည်း ဤနေရာ၌မူ “ကို” (hoti) နှင့်တွဲဘက်ထားရာ ပါဝင်သည့် အကြောင်းအရာကို ညွှန်ပြ ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။ ဤစကားလုံး၌လည်း “ယုံကြည်ခြင်း” စကားလုံးကဲ့သို့ပင် ဒွန်တွဲသည့် အနက်ရှိနေသည်။ ထိုသို့ သောစကားလုံး အမျိုးအစားများအား သတင်းကောင်းကိုဘော်ပြရန် ယောဟန်က ရွေးချယ်အသုံးပြုလေ့ရှိသည်။ ယုံကြည်သူတို့က ကိုယ်တော်အားသိ၍ (ယုံကြည်၍) ကိုယ်တော်နှင့်စပ်ဆိုင်သော သမ္မာတရားကိုလည်း သိကြသည်။ (ကို ယုံကြည်ကြသည်။) အထူးဆွေးနွေးချက် ၂:၂၃ ကိုရှု။

▣ ‘ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း၊ ငါသည်သင်တို့၌ရှိသည်ကို၎င်း’ သခင်ယေရှုနှင့်ခမည်းတော်ဘုရား၏ တလုံးတဝတ်ခြင်းကို ယောဟန်က မကြာခဏ အထူးပြုဘော်ပြသည် (၁၀:၃၈, ၁၄:၁၀- ၁၁, ၁၇:၂၁-၂၃)။ ခမည်းတော်နှင့်ယေရှု နက်နဲသော ဆက်နွယ်မှုရှိသည်နည်းတူ ယေရှုနှင့်ယုံကြည်သူတို့၏ နက်နဲသော ဆက်နွယ်မှု တည်းဟူသော သမ္မာတရားကို ယောဟန်က ဖြည့်စွက်တင်ပြထားသည်။ (ယော ၁၇)

၁၄:၂၁ ‘ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည်’ Present Participle နှစ်ခုဖြစ်သည်။ နာခံလိုက်လျှောက်ခြင်းသည် အလွန်အရေးကြီးပေသည်။ (အခဏ်းငယ် ၁၅ မှတ်စုကိုရှု) အကြောင်းမူကား စစ်မှန်သောအသက်တာပြောင်းလဲခြင်း၏ သက်သေအ ထောက်အထားဖြစ်သောကြောင့်တည်း (၂:၂၃)။

တမန်တော်များသည် ယုဒလူမျိုးဖြစ်ကြသည်အတိုင်း ၎င်းတို့၏အရေးအသားတို့၌ တဝက်တပျက်သုံးနှုံးမှုပုံစံကို မကြာခဏအသုံးပြု လေ့ရှိသည်။ ယုဒလူမျိုးတို့က ဝတ်ပြုကိုးကွယ်မှုတိုင်း၌ ဆုတောင်းချက်အစပြုရာတွင် တရားဟောရာ ၆:၄-၅ ပါ Shema ဟူသော “နာခံလုပ်ဆောင်ရန်နားထောင်လော့” ကိုသုံးလေ့ရှိသည်။ ဤအချက်သည် ယောဟန်ဘော်ပြသော ဆိုလိုရင်းပင်ဖြစ်တော့သည် (ယာ ကုပ် ၂:၁၄-၂၆)။

▣ ‘သူ့အားကိုယ်တိုင်ထင်ရှားမည်’ ဤအချက်သည် (၁) ရှင်ပြန်ထမြောက်ပြီးနောက်ပေါ်ထွက်လာခြင်းကိုလည်းကောင်း (တမန်တော် ၁၀:၄၀-၄၁) ယုံကြည်သူတို့၌ ခရစ်တော်၏သဏ္ဍာန်ပေါ်လွင်စေရန် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ခြင်းကိုလည်းကောင်းရည်ညွှန်းသည် (၂ဗိ, ရောမ ၈:၂၉, ဂလာတီ ၄:၁၉)။

▣ ယေရှုက မိမိသည် ခမည်းတော်ဘုရား၏ (၁) ကိုယ်စား (၂) ကိုယ်စားပြောဆိုခြင်း (၃) ကိုယ်စားထင်ရှားပြခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုသည်။ ယုံကြည်သူများအတွက်မူ ဤ အခွင့်တန်ခိုးအာဏာနှင့် မိန့်ဆိုသော ယေရှု၏စကားတော်တို့ကို မှတ်တမ်းပြုသော တမန်တော်တို့၏ ရေးသားချက်တို့သည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ဘုရားနှင့်ပတ်သက်၍ ရှင်းလင်းသောသတင်းစကား၏ အရင်းအမြစ်ပင်ဖြစ်တော့သည်။ ယေရှု၏အခွင့်အာဏာနှင့် သမ္မာကျမ်းစာသည် အမြင့်မားဆုံးသော အခွင့်အာဏာ၊ အကြောင်းအရာအဖြစ်အပျက်၊ အထောက်အမအဖြစ် ယုံကြည်သူတို့က အတည်ပြုထားသည်။ ဓလေ့ထုံးတမ်း၊ လုပ်ထုံးလုပ်နည်းတို့မှာ အထောက်အမဖြစ်တတ်သော်လည်း အမြင့်မားဆုံးအရာမဟုတ်ပေ။

ဝိညာဉ်တော်နှင့်သားတော်၏ အကြားလုပ်ဆောင်မှုတို့မှာ ကွာခြားရှင်းလင်းမှုမရှိလှပေ။ G Campbell Morgan ကမူ ဝိညာဉ်တော်အတွက် အသင့်လျော်ဆုံးနာမတော်သည် “တပါးတည်းသောယေရှု” ဟုဆိုသည်။ အထူးဆွေးနွေးချက် ၁၄:၁၆ ကိုရှု။

၁၄:၂၂ အခဏ်းငယ် ၁၉ မှမှတ်စုကိုရှု။

▣ ‘ယုဒရှုကာရုတ်မဟုတ်၊ အခြားသောယုဒက’ သဒ္ဒါ၏ အခြားအမည်နာမ တခုဖြစ်သည်။ (မသဲ ၁၀:၃, မာကု ၃:၁၈) အထူးဆွေးနွေးချက် ၁:၄၅ ကိုရှု။

၁၄:၂၃ ယေရှုအားတပည့်တော်တို့၏ချစ်ခြင်းသည် ၎င်းတို့တဦးနှင့်တဦးချစ်ခြင်း၌ မြင်ရမည်ဖြစ်သည် (၁၅,၂၁)။

၁၄:၂၄ “သင်တို့” ဤ “သင်တို့” သည် မည်သူတို့အား ရည်ညွှန်းသနည်း? ဟူသော မေးခွန်းရှိလာသည်။ သဒ္ဒါဖွဲ့စည်းမှု၌ နာမ်စားကို ကြိယာ “ကြားခြင်း” ၌ တွေ့ရသည်။ (Present Active Indicative , Second Person Plural) သို့ဖြစ်ရာ အောက်ပါရည်ညွှန်း ချက်တို့ဖြစ်နိုင်သည်။

၁။ ခရစ်တော်၏သတင်းစကားကို ငြင်းပယ်သော လောကီသားများ၊

၂။ ခရစ်တော်၏နှုတ်ထွက်စကားကို ခမည်းတော်၏နှုတ်ထွက်ကဲ့သို့ လက်ခံသော တပည့်တော်များ (၁၀-၁၁)

ကျမ်းချက် ၁၄:၂၅-၃၁ ငါသည်သင်တို့နှင့်အတူရှိစဉ်တွင်၊ ဤစကားကိုပြောခဲ့ပြီ။ ခမည်းတော်သည်ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကို ပြသ သွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေး သည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။ ငါသည် ယခုသွားသော်လည်း၊ သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ငါသွားမည်ကို ဝမ်းမြောက်ကြ လိမ့်မည်။ အကြောင်းမူကား ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏။ ထိုအမှု အရာ ရောက်သောအခါ သင်တို့ သည်ယုံကြည်စေခြင်း၌၊ မရောက်မီယခုပင် သင်တို့အားငါပြောနှင့်ပြီ။ ယခုမှစ၍ ငါသည် သင်တို့နှင့်များစွာမပြောရ။ အကြောင်းမူကား ဤလောကကို အစိုးရသောမင်းသည် လာဆီဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ ငါသည် ခမည်းတော်ကို ချစ်သည်ကို၎င်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည် ကို၎င်း လောကီသားတို့သိမည် အကြောင်းတည်း။ ဤအရပ်မှ ထွက်၍သွားကြကုန်အံ့။

၁၄:၂၅ “ဤစကား” အထက်ခန်း၌ ကိုယ်တော်မြှောက်ဆိုသော ဩဝါဒများကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ (အခဏ်းကြီး ၁၃-၁၇, အထူးသဖြင့် ဤအပိုဒ်ကို ရည်ညွှန်းလိုဟန်လည်းရှိသည် ၁၅:၁၁, ၁၆:၁,၄,၆,၂၅,၃၃။

၁၄:၂၆ “သန့်ရှင်းသောဝိညာဉ်တော်” သုံးပါးတဆူမှ တတိယပုဂ္ဂိုလ်တော်၏ ဤနာမတော်သည် ၁:၃၃, ၂၀:၂၂ နှင့် ဤနေရာ၌သာ တွေ့ရသည်။ (အထူးဆွေးနွေးချက် ၁ယော ၂:၂၀ ကိုရှု။) သို့ငြားလည်း ဤခရစ်ဝင်ကျမ်း၌ပင် အခြားအမည်နာမများကို တွေ့ရသည်။ (ဥပဇ္ဈာယ်ဆရာ၊ သမ္မာတရားကိုပြသော ဝိညာဉ်တော်၊ ဝိညာဉ်တော်)

ဓမ္မသစ်ကျမ်းစောင် တခုလုံး၌မူ ဝိညာဉ်တော်နှင့်စပ်ဆိုင်တော်ပြသော ကျမ်းပိုဒ်များစွာရှိသည်။ (မာကု ၃:၂၉, လုကာ ၁၂:၁၂, ယော ၁၄:၂၆, ၁၅:၂၆, ၁၆:၇-၁၅ နောက်ဆက်တွဲအထူးဆွေးနွေးချက်ခေါင်းစဉ်) အချို့ကျမ်းချက်များ၌မူ နပုလ္လိင်နာမ်စားကို ဝိညာဉ်တော် အတွက်အသုံးပြုသည်။ အကြောင်းမှာ ဂရိစကားဝိညာဉ် (Pneuma) သည် နပုလ္လိင် ဖြစ်သည် (၁၄:၁၇, ရောမ ၈:၂၆)။ ဤကျမ်းချက်သည်လည်း သုံးပါးတဆူခံယူချက်နှင့်စပ်ဆိုင်သော စကားလုံးပင်ဖြစ်သည်။ “သုံးပါးတဆူ” ဝေါဟာရကို သမ္မာကျမ်းစာ၌ မတွေ့ရသော်လည်း တဆူဘုရားကို ပုဂ္ဂိုလ်သုံးပါးအားဖြင့် ထင်ရှားတော်ပြသော ကျမ်းချက်အချို့ရှိသည်။ (နောက်ဆက်တွဲ အထူးဆွေးနွေးချက်ကိုရှု။) ယေရှုသည် ဘုရားဖြစ်၍ ဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်လျှင် သီဩလော်ဂျီဆိုင်ရာအားဖြင့် တဆူဘုရားသာဖြစ်ကြောင်း နားလည်ရသည် (တရားဟောရာ ၆:၄-၆)။ သုံးပါးတလုံးတဝဟုဆိုရာ၌ ဆင့်ကဲဖြစ်တည်ထင်ရှားလာခြင်းမျိုးမဟုတ်ဘဲ သုံးပါးစလုံး၌ ထာဝရကာလနှင့်စပ်ဆိုင်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “သုံးပါးတဆူ”

သုံးပါးတဆူကဏ္ဍမှ ပုဂ္ဂိုလ်သုံးပါးစလုံး၏ လုပ်ဆောင်ချက်အသီးသီးတို့သည် ညီညွတ်မှုရှိကြောင်း သတိပြုတွယ်ရှိသည်။ သုံးပါးတဆူ အခေါ်အဝေါ်သည် Tertullian အားဖြင့် အစပြုလာသည့် ဝေါဟာရသစ်ဖြစ်၍ သမ္မာကျမ်းစာ၌ မတွေ့ရသော်လည်း ဤခံယူမှုသည် ပြန်နံ့လေတော့သည်။

က။ ခရစ်ဝင်ကျမ်းများ

၁။ မသဲ ၃:၁၆-၁၇, ၂၈:၁၉ (နှင့် ယှဉ်တွဲတော်ပြမှုများ)

၂။ ယော ၁၄:၂၆

ခ။ တမန်တော်ဝတ္ထု တမန်တော် ၂:၃၂-၃၃, ၃၈-၃၉

ဂ။ ရှင်ပေါလု

၁။ ရောမ ၁:၄-၅, ၅:၁,၅, ၈:၁-၄, ၈-၁၀

၂။ ၁ကော ၂:၈-၁၀, ၁၂:၄-၆

၃။ ၂ကော ၁:၂၁-၂၂, ၁၃:၁၄

၄။ ဂလာတီ ၄:၄-၆

၅။ ဧဖက် ၁:၃-၁၄,၁၇, ၂:၁၈, ၃:၁၄-၁၇, ၄:၄-၆

၆။ ၁သက် ၁:၂-၅

၇။ ၂သက် ၂:၁၃

၈။ တိတု ၃:၄-၆

ဃ။ ရှင်ပေတရု ၁ပေ ၁:၂

င။ ရှင်ယုဒ ၃:၂၀-၂၁

ထာဝရဘုရားအား ရည်ညွှန်းရာ၌ အများကိန်းအဖြစ်သုံးသည်ကို ဓမ္မဟောင်းတော်ပြချက်

က။ ဘုရားသခင်ကို အများကိန်းအဖြစ် တော်ပြခြင်း၊

၁။ Elohim ဟူသော နာမတော်သည် အများကိန်းဖြစ်သည်။ သို့သော် Singular Verb ကို သာတွဲ၍အသုံးပြုသည်။

၂။ “ငါတို့” အသုံးအနှုံး၊ ကမ္ဘာဦး ၁:၂၆-၂၇, ၃:၂၂, ၁၁:၇

ခ။ ထာဝရဘုရား၏ကောင်းကင်တမန်ဟူသည် ဘုရားသခင်၏မျက်မြင်ရသော ကိုယ်စားပြုသူဖြစ်ခြင်း၊

၁။ ကမ္ဘာဦး ၁၆:၇-၁၃, ၂၂:၁၁-၁၅, ၃၁:၁၁,၁၃, ၄၈:၁၅-၁၆

၂။ ထွက်မြောက်ရာ ၃:၂,၄, ၁၃:၂၁, ၁၄:၁၉

၃။ တရားသူကြီး ၂:၁, ၆:၂၂-၂၃, ၁၃:၃-၂၂

၄။ ဇာခရီ ၃:၁-၂

ဂ။ ဘုရားသခင် နှင့် ဝိညာဉ်တော် တစ်သီးတခြားစီ ဖြစ်ခြင်း ကမ္ဘာဦး ၁:၁-၂, ဆာလံ ၁၀၄:၃၀, ဟေရှာယ ၆၃:၉-၁၁, ယေဇကျေလ ၃၇:၁၃-၁၄

ဃ။ ထာဝရဘုရား (YHWH) နှင့် မေရီယ (Adon) ကို သီးခြားတော်ပြခြင်း၊ ဆာလံ ၄၅:၆-၇, ၁၁၀:၁, ဇာခရီ ၂:၈-၁၁, ၁၀:၉-၁၂

၁။ မေရီယနှင့်ဝိညာဉ်တော်ကို သီးခြားဘော်ပြခြင်း ၁၅၂၁

၂။ သုံးပါးလုံးကို ဟေရူယ ၄၈:၁၆, ၆၁:၁ ဌှိ ရည်ညွှန်းဘော်ပြခြင်း
 ယေရှု၏ဘုရားဖြစ်ခြင်းနှင့် ဝိညာဉ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းက တင်းကျပ်သောတစ်ဆူဘုရားခံယူချက်၌ ကနဦးယုံကြည်သူတို့အတွက် ရှုတ်ထွေးမှုဖြစ်စေလေသည်။

၁။ Tertullian သားတော်က ခမည်းတော်ထက် အဆင့်နိမ့်သည်ဟု ခံယူခြင်း
 ၂။ Origen ဘုရားဖြစ်ခြင်းအရာ၌ သားတော်နှင့် ဝိညာဉ်တော်သည် တဆင့်နိမ့်သည်ဟုခံယူခြင်း
 ၃။ Arius သားတော်နှင့်ဝိညာဉ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းဆိုခြင်း

၄။ Monorchianism ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် တဆူဘုရားအဖြစ် ဆက်တိုက် ဖြစ်တည်လာသည်ဟု ခံယူခြင်း သုံးပါးတဆူကဏ္ဍသည် သမ္မာတရားအချက်အလက်များအပေါ် အခြေပြု၍ သမိုင်းကြောင်း၌ ဆင့်ကဲသိနားလည်လာခြင်းဖြစ်သည်။

၁။ ယေရှု၏ဘုရားဖြစ်ခြင်းသည် ခမည်းတော်နှင့်အညီအမျှဖြစ်သည်ဟု AD-325 ၌ Nicea ကောင်စီမှ ဆုံးဖြတ်အတည်ပြုသည်။
 ၂။ ဝိညာဉ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် ဘုရားဖြစ်ခြင်းသည် ခမည်းတော်၊သားတော်နှင့်အညီအမျှဖြစ်သည်ဟု Constartinople ကောင်စီ မှဆုံးဖြတ်အတည်ပြုသည် (AD-381)။
 ၃။ သုံးပါးတဆူခံယူချက်ကို Augustine ၏ De Trinitate ၌ အပြည့်အစုံဘော်ပြသည်။
 ဤခံယူချက်သည် ဧကန်အမှန်နက်နဲလွန်းလှသည်။ သို့သော် ဓမ္မသစ်ကျမ်းကမူ ထာဝရတည်ရှိသော ပုဂ္ဂိုလ်သုံးပါး၏ ထင်ရှားမှုအား ဖြင့် တဆူဘုရားအဖြစ်သာ အတည်ပြုလေသည်။

☐ “စေလွှတ်တော်မူသော” သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာသလော? (ယော ၃:၃၄, ၁၄:၁၆, ၁၆: ၂၆) သို့တည်းမဟုတ် သားတော်ထံမှ ကြွလာသလော? (ယော ၁၅:၂၆, ၁၆:၇, လုကာ ၂၄:၄၉, တမန်တော် ၂:၃၃) ဟူသော အချက် နှင့်စပ်ဆိုင်၍ ကနဦးအသင်းတော်တွင် (လေးရာစု၌) ကြီးစွာသော ငြင်းခုံတိုက်ခိုက်မှုဖြစ်ခဲ့လေသည်။ Arius Athanasius ၌ သီဩ လော်ဂျီဆိုင်ရာ ငြင်းခုံချေပချက်၌ ခမည်းတော်ဘုရားနှင့်သားတော်ယေရှုအကြား ထာဝရဘုရားဖြစ်ခြင်းအရာ၌ စုံလင်စွာတူညီမှု ရှိ သည် ဟုဆိုသည်။

☐ “သင်တို့အား ခပ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍” အကန့်အသတ်ဖြင့်ရှိပါသည်။ ဝိညာဉ်တော်က ယုံ ကြည်သူတို့ကို ကဏ္ဍရှိသမျှ တတ်ကျွမ်းသိနားလည်ရန် မသင်ပါ။ သို့သော် ဝိညာဉ်ရေးရာ၌ အထူးသဖြင့် ပုဂ္ဂိုလ်တော်ယေရှုနှင့် လုပ် ဆောင်မှု သတင်းကောင်းနှင့်စပ်ဆိုင်၍ ဝိညာဉ်တော်က သွန်သင်ဖွင့်ပြပါသည် (၁၆:၁၃-၁၄, ၁ယော ၂:၂၀,၂၇)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ဝိညာဉ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်း”

ဓမ္မဟောင်းကျမ်း၌ “ဘုရားသခင်၏ဝိညာဉ်တော်” (ruach) သည် ထာဝရဘုရား၏ရည်ရွယ်ပြီးပြည့်စုံရန်အတွက် အရှိန်အဟုန်အားမန် ဖြစ်ပြီး ပုဂ္ဂိုလ်ဖြစ်ကြောင်း အရိပ်အမြွက်မတွေ့ရပေ။ (ဓမ္မဟောင်းတဆူဘုရားခံယူချက်) သို့သော် ဓမ္မသစ်ကျမ်း၌မူ ဝိညာဉ်တော်သည် ပုဂ္ဂိုလ်တော်မြတ်တပါးဖြစ်ကြောင်း အထောက်အထားကိုတွေ့ရလေသည်။

၁။ ဝိညာဉ်တော်သည် ပြစ်မှားခံရနိုင်ခြင်း (မသဲ ၁၂:၃၁, မာကု ၃:၂၉)
 ၂။ ဝိညာဉ်တော်၏ သွန်သင်ခြင်း (လုကာ ၁၂:၁၂, ယော ၁၄:၂၆)
 ၃။ ဝိညာဉ်တော်၏ သက်သေခံခြင်း (ယော ၁၅:၂၆)
 ၄။ ဝိညာဉ်တော်၏ စီရင်ခြင်းနှင့်ဦးဆောင်ခြင်း (ယော ၁၆:၇-၁၅)
 ၅။ ဝိညာဉ်တော်အား ထိုသူ (who) ဟုသုံးခြင်း (hos , ဧဖက် ၁:၁၄)
 ၆။ ဝိညာဉ်တော်၏ စိတ်နာတတ်ခြင်း (ဧဖက် ၄:၃၀)
 ၇။ ဝိညာဉ်တော်၏ အရှိန်ငြိမ်းနိုင်ခြင်း (၁သက် ၅:၁၉)
 သုံးပါးတဆူဆိုင်ရာ ကျမ်းချက်များက ပုဂ္ဂိုလ်သုံးပါးကိုဘော်ပြခြင်း၊
 ၁။ မသဲ ၂၈:၁၉

၂။ ၂ကော ၁၃:၁၄

၃။ ၁ပေ ၁:၂

လူ၏ လုပ်ဆောင်မှု၌ ဝိညာဉ်တော်၏ ဆက်နွယ်ပတ်သက်မှု

၁။ တမန်တော် ၁၅:၂၈

၂။ ရောမ ၈:၂၆

၃။ ၁ကော ၁၂:၁၁

၄။ ဧဖက် ၄:၃၀

တမန်တော်ဝတ္ထု၏ အစပြုခြင်း၌ပင် ဝိညာဉ်တော်၏ လုပ်ဆောင်မှုအခမ်းကဏ္ဍကို အထူးပြုထားသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် ပင်တေကုထွေနေ့ကျမှသာ အစပြုလာခြင်းမဟုတ်ပဲ ကဏ္ဍအသစ်တစ်ခုဖွင့်ခြင်းသာဖြစ်သည်။ ထိုရောက်သောအမှု တော်မြတ်၏ ကဏ္ဍသစ်အတွက် အသင်းတော်ကို ရှင်လုကာ က ဘော်ပြသည်။ ခရစ်တော်သည်သာ ဗဟိုပြုရာဖြစ်ဆဲရှိ၍ ဝိညာဉ်တော် က ထိုရောက်သော လုပ်ဆောင်မှုအတွက် ပံ့ပိုးလျှက်ရှိနေပြီး မည်းတော်၏ချစ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် လူကိုသဏ္ဍာန်တော်သို့ တဖန် ပြန်လည်ပြုပြင်ခြင်းသည် ရည်ရွယ်ချက်ပန်းတိုင်ပင်ဖြစ်တော့သည်။

☐ “ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကိုသင်တို့အားပေးတော်မူမည်” ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ မှာ

၁။ လူတို့၏စီရင်ရန်၊

၂။ ခရစ်တော်ထံလူတို့အားခေါ်ဆောင်ရန်၊

၃။ ထိုသူတို့အားခရစ်တော်၌ဗဟိုပေးရန်၊

၄။ ထိုသူတို့အထဲ၌ ခရစ်တော်၏သဏ္ဍာန်တော်ဘော်ဆောင်ရန် (၁၆:၇-၁၅)

၅။ ယေရှုပြောသမျှသော စကားတို့ကို တမန်တော်များမှတ်မိဘို့ အထောက်အမပေးရန်နှင့် သမ္မာကျမ်းစာ၌ ၎င်းတို့ရေးသားနိုင် ရန်အနက်ကို ဖွင့်ပြခြင်း (၂:၂၂, ၁၅:၂၆, ၁၆:၁၃)

သခင်ယေရှုကိုယ်တော်တိုင် တမန်တော်တို့အား ရှင်ပြန်ထမြောက်ပြီးနောက် သွန်သင်ရာတွင် အထူးသဖြင့် ဓမ္မဟောင်းကျမ်းစာ၏ ကိုယ်တော်အား ညွှန်ပြနေခြင်း နှင့် ကိုယ်တော်အားဖြင့် ပြည့်စုံခြင်းကိုဘော်ပြသည် (လုကာ ၂၄:၁၃ မှစ၍)။

၁၄:၂၇ “ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏” ယုံကြည်သူတို့၏ ငြိမ်သက် ခြင်းဟူသည် အခြေအနေတစ်ခုအပေါ်မူတည်ခြင်းမဟုတ်ဘဲ ကိုယ်တော်၏ဂတိတော်နှင့် အတူအပါရှိခြင်း၌သာ အခြေပြုထားသည် (၁၆:၃၃, ဖိလိပို ၄:၇, ကောလောသဲ ၃:၁၅)။

“ငြိမ်သက်ခြင်း” ကို အပြုခံရခြင်းအနက် (objective) အဖြစ် ဘုရားနှင့်ပြန်လည်သင့်မြတ်စေခြင်းနှင့် ပြုလုပ်သူအနက် (subjective) အဖြစ် ငြိမ်သက်ခြင်းကို ခံရခြင်း သို့မဟုတ် ခက်ခဲသော အကျပ်အတည်းအခြေအနေ၌ တည်ငြိမ်မှုရှိခြင်း အနက် နှစ်ခုလုံး၌ အသုံးပြု သည်။ ယုဒတို့၏ နှုတ်ဆက်မှု Shalom ဟူသော ပြဿနာအခက်အခဲမရှိခြင်းနှင့် ရောင့်ရဲနှစ်သိမ့်ခြင်းက ထင်ဟပ်ပေါ်လွင်လျက်ရှိ သည် (၂၀:၁၉, ၂၁, ၂၆, ၃ယော ၁၄, ဧဖက် ၂:၁၄, တောလည်ရာ ၆:၂၆, ဆာလံ ၂၉:၁၁, ဟေရှာယ ၉:၆)။ အကယ်စင်စစ် အသက်တာ သစ်၏ ဝိသေသပင်ဖြစ်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ခရစ်ယာန်နှင့်ငြိမ်သက်ခြင်း”

မူရင်းဂရိဘာသာစကားအသုံးအနှုံး၌ “ပြတ်တောက်နေသည့်အရာတစ်ခုကို ပြန်လည်ဆက်သွယ်ချည်နှောင်ခြင်း” ဟုနားလည်ရသည်။ ငြိမ်သက်ခြင်းနှင့်စပ်လျဉ်း၍ ဓမ္မသစ်က ဂုဏ်တော်ပြသည်။

၁။ အပြစ်ရသူအသွင်၌ ခရစ်တော်အားဖြင့်ဘုရားနှင့်ရန်ငြိမ်းခြင်းအခွင့်ကိုရသည် (ကောလောသဲ ၁:၂၀)။

၂။ ပြုလုပ်သူအသွင်၌ ဘုရားနှင့်တော်တည့်မှန်ကန်သည့်ဖြစ်ခြင်းအခွင့်ကို ရသည် (ယော ၁၄:၂၇, ၁၆:၃၃, ဖိလိပ္ပိ ၄:၇)။

၃။ ဘုရားသခင်က ယုံကြည်သူယုဒလူမျိုးနှင့် တပါးအမျိုးသားတို့အား ယေရှုခရစ်တော်အားဖြင့် အသစ်သောခန္ဓာထဲသို့ တစ်လုံးတဝတည်းဖြစ်စေသည် (ဧဖက် ၂:၁၄-၁၇, ကောလောသဲ ၃:၁၅)။

Newman နှင့် Nida ၏ *A Translator’s Handbook on Paul’s Letters to Romans*, p. 92 ၌ ငြိမ်သက်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးထားသည်မှာ

“ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း၌” “ငြိမ်သက်ခြင်း” ဝေါဟာရအတွက် ရှည်လျားကျယ်ပျံ့သောအနက်အဓိပ္ပာယ်ရှိသည်။ အခြေခံအားဖြင့် ဤဝေါဟာရသည် တစ်စုံတစ်ဦး၏အသက်တာ၌ ကောင်းမွန်ပြည့်စုံသည့် ဖြစ်ခြင်းအနေအထားကို ဘော်ပြသည်ဖြစ်ရာ ယုဒလူမျိုးတို့ပင် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်သည့်အသုံးအနှုံးအဖြစ် အသုံးပြုထားကြသည်။ ဤ အသုံးအနှုံး၌ အလွန်နက်နဲသော အဓိပ္ပာယ်သက်ဝင်မှုရှိလေရာ ယုဒလူမျိုးတို့က မေရှိယဆောင်ကျဉ်းလာမည့် ကယ်တင်ခြင်းကို ဘော်ပြရာ၌လည်း အသုံးပြုကြသည်။ ဤအချက်ကြောင့်ပင် ၎င်းကို အသုံးပြုလေတိုင်း “ဘုရားနှင့်မှန်သောဆက်နွယ်တော်စပ်မှု” အသုံးအနှုံးနှင့် အပြန်အလှန် ဝေါဟာရ အနက် တူညီလှ နီးပါးတွေ့ရသည်။ ဤနေရာ၌မူ ဘုရားကလူကို တော်လျော်သောနေရာချမှုကြောင့် ဘုရားနှင့်လူအကြား သဟဇာတ ဖြစ် သော တော်စပ်မှု ကို ဘော်ပြခြင်း၌ အသုံးပြုရန်ထွက်ပေါ်လာသည်။

“ငါထားခဲ့၏” ဤစကားလုံးအနက်နှင့်စပ်လျဉ်း၍ Grant Osborne “ The Hermenautical Spiral (P 21) ၌ တင်ပြထားသည်မှာ-

“ယုတ္တိဆန်သောကျမ်းချက်”

ဧကန်စင်စစ်တွင် ယုတ္တိကျသောကျမ်းချက်သည် အနက်ဖွင့်ခြင်း၌ အခြေခံအကျဆုံးအချက်ဖြစ်သည်။ ကျွန်ုပ်၏ကျောင်းသားများကို ဤသို့ကျွန်ုပ်ပြောပါသည်။ “တစ်ဦးတစ်ယောက်သည်ငိုက်မျည်းနေ၍ ကျွန်ုပ်မေးသောမေးခွန်းကို သေသေချာချာ မကြားလိုက်သော်လည်း ကျမ်းညွှန်းကို ဖြေနိုင်သည်ပင် ငါးဆယ်ရာခိုင်နှုန်းသာမှန်သည်ဟုဆိုနိုင်သည်” အသုံးအနှုံးဝေါဟာရက ကျမ်းချက်အပေါ် သက်ရောက်မှု၌ ကျယ်ပြန့်စွာလွှမ်းခြုံနေတတ်သည်။ အောက်ပါအချက်များက အဓိကဗဟိုပြုချက်များကို ကျမ်းပိုဒ် ထဲမှပင်ထုတ်နှုတ်သည်။ အကောင်းဆုံးပုံစံဖြစ်ပါမည်။

ကျမ်းချက်တစ်ခု၏ အဓိကဗဟိုပြုချက်ကို ချဉ်းကပ်လေလေ ကျမ်းတပို ဒ်လုံး၏ အနက်အဓိပ္ပာယ်ပေါ်၎င်း၏လွှမ်းခြုံမှုက ပို၍တိုးလာလေ ဖြစ်သည်။ ကျမ်းအမျိုးအစားသာမက စာပေ အမျိုးအစားပုံစံကို သက်သေပြ၍ ယှဉ်တွဲဖော်ပြချက်များက အနက်ဖွင့်ခြင်း၌ အထောက်အမဖြစ်စေသည်မှန်သော်လည်း ဤအချက်များက ကျမ်းပိုဒ်တပိုဒ်အပေါ် သမ္မာကျမ်းစာမှ ကျန်သည့်အချက်များက ထောက်မလွှမ်းခြုံမှု မရှိစေနိုင်ပေ။ ဥပမာအားဖြင့် ဗျာဒိတ်ကျမ်းသည် အနာဂါတ္တိဆိုင်ရာ ဖွင့်ပြချက်ဖြစ်သည်တိုင် တင်စားဖော်ပြချက်အများစုမှာ ဓမ္မဟောင်းမှအချက်များ ပင်ဖြစ်ရာ ဆိတ်ငြိမ်ခေတ်ကာလမှ ကျမ်းအချို့နှင့် ဟေလေနစ် အနာဂါတ္တိဆိုင်ရာကျမ်းများက အရေးကြီးသည်ယှဉ်တွဲလေ့လာမှု၌ အထောက်အမ ဖြစ်စေသည်ကိုတွေ့ရသည်။ အဖြေညှိခြင်းအရာ၌ အနီးစပ်ဆုံးရှိနေသည့် ကျမ်းချက်က အသုံးအနှုံး သို့မဟုတ် ခံယူချက်တစ်ခုအတွက် အနက်အဓိပ္ပာယ် နှင့်စပ်လျဉ်းသောဆုံးဖြတ်ချက်ဖြစ်တတ်သည်။ ဤအချက်၌အာမခံချက် မရှိသည်မှာ ပေါလု၏ ဖိလိပ္ပိ အခန်းကြီး ၁ မှ အသုံး အနှုံးတစ်ခုကို အသုံးပြုပုံနှင့် အလားတူ အသုံးအနှုံးကို အခန်းကြီး ၂ ၌ အသုံးပြုပုံ ကွဲပြားလေသည်။ ဘာသာစကားတစ်ခုသည် ဤမျှလောက် မရိုးစင်းလှရာ စကားလုံးတိုင်း၌ အနက်အဓိပ္ပာယ်များစွာရှိနိုင်ပြီး ရေးသားသူကစကားလုံးတစ်လုံးကို ယခင်ရေးခဲ့သောအချက်များ၌ မည်သို့အသုံးပြုသည်ဆိုသောအရာထက် လတ်တလောဖော်ပြရာ ကျမ်းအနေအထားပေါ်သာမူတည်၍ အသုံးပြုလေ့ရှိသည်။ ဥပမာအနေဖြင့် ဖော်ပြရလျှင် “aphiemi” ကို ယော ၁၄:၂၇ ၌ “ငြိမ်သက်ခြင်းကိုသင်တို့၌ ငါထားခဲ့၏” ဟူ၍၎င်း၊ ၁၆:၂၈ ၌ “တဖန်ဤလောကမှ ထွက်၍” ဟူ၍၎င်း၊ အသုံးပြုထားသည်။ တစ်ခုနှင့်ချိန်ထိုး၍ နောက်တစ်ခုကိုထိုအတိုင်း အနက်ဖွင့်ရန်အလွန်ခက်ခဲသည်။ ဝေါဟာရတူညီနေသော်လည်း အနက်အဓိပ္ပာယ် ကွာခြားမှုရှိတတ်သည်။ ပထမ အချက်မှာ သခင်ယေရှုက တပည့်တော်တို့အားတစ်ခုတည်းခွဲ၍၊ ဒုတိယအချက်၌မူ တစ်ခုတည်းကိုယူဆောင်(ကိုယ်တိုင်)လေ

သည်။ ၁ ယော ၁:၉ ၌ “အပြစ်လွတ်ခြင်း” အသုံးအနှုန်းပင် အခြားအနေအထားရှိနေနိုင်သည်။ အခြားဆက်နွယ်ရာ ကျမ်းပိုဒ် များက အနီးစပ်ဆုံးအဖြေအတွက် အထောက်အမဖြစ်စေသော်လည်း၊ အနီးစပ်ဆုံးကျမ်းအဆက်အစပ်များက အမှန်ဦးတည်ဖော်ပြလိုသည်အချက်နှင့်လွဲဖယ်တတ်ပါသည် (p. 21) ။

▣ ‘သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်’ Present Passive Imperative နှင့် Negative Particle ဖြစ်၍ “ရှိနှင့်ပြီးသောအရာတစ်ခုကိုရပ်တန့်စေခြင်း” အဖြစ် အခဏ်းငယ် ၁ ကဲ့သို့နားလည်ရသည်။

၁၄:၂၈ “သင်တို့သည်ငါ့ကိုချစ်လျှင်” အခဏ်းငယ် ၇ ကဲ့သို့ Second Class Conditional Sentence ဖြစ်ရာ “ရည်ညွှန်းဦးတည် ချက်နှင့်ဆန့်ကျင်ဘက်” အဖြစ်နားလည်ရသည်။ ခမည်းတော်ထံ သခင်ယေရှုပြန်သွားခြင်းက ပိုကောင်း၍ ဝိညာဉ်တော်ကိုစေလွှတ် မည်ဟူသော ဘော်ပြမှုကို ထိုအချိန်၌၎င်းတို့ အလျှင်းနားမလည်နိုင်ကြချေ။

▣ “ငါ့ခမည်းတော်သည်ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏” ဤဘော်ပြချက်သည် သားတော်ကခမည်းတော်ထက် တစ်ဆင့် နိမ့်မှုကို အဓိကဦးတည်ဘော်ပြခြင်းမဟုတ်ပဲ သုံးပါးတဆူမှ ကဏ္ဍအသီးသီးအလျှောက် လူသားတို့အတွက်ကယ်တင်ခြင်းနှင့်ဆက် သွယ်၍ လုပ်ဆောင်ချက်ကိုဘော်ပြခြင်းဖြစ်သည်။ (၁၀:၂၉-၃၀) သားတော်ဘုရား၏ တဆင့်နိမ့်သည့်ဤအနေအထားသည် သုံးပါးတ ဆူဘုရား၏ ဖွင့်ပြခြင်းနှင့် ရွေးနှုတ်ခြင်းအစီအစဉ်ပြည့်စုံတို့ရန် သခင်ယေရှုဤလောက၌ ရှိနေစဉ်ကာလအပိုင်းအခြား၌ သာဖြစ်သည် (၁၇:၄-၅, ဖိလိပွိ ၂:၆-၁၁)။ သို့ငြားလည်း အခြေခံအားဖြင့် စေလွှတ်သူသည် ခမည်းတော်ဖြစ်နေလျက်ရှိသည် (၁၃:၁၆, ၁ကော ၁၅: ၂၇-၂၈, ဧဖက် ၁:၃-၁၄)။

၁၄:၂၉ “မရောက်မီယခုပင်သင်တို့အားငါပြောနှင့်ပြီ” ထိုသူတို့၏ယုံကြည်ခြင်း သာ၍ခိုင်မာတိုးပွားဖို့ရန်အလိုငြါဖြစ်သည် (၁၃: ၁၉, ၁၆:၄)။

၁၄:၃၀ NASB “ဤလောကကိုအစိုးရသောမင်း”
NKJV, NRSV, TEV “ဤလောကကိုအစိုးရသောမင်း”
NJB “ဤလောက၏မင်း”

စာတန်ကိုရည်ညွှန်းခြင်းဖြစ်၍ ၎င်းလှုပ်ရှားရာနယ်ပယ်မှာ ဤလောကဖြစ်သည် (၁၂:၃၁, ၁၆:၁၁, ၂ကော ၄:၄။ ဤလောကကို အစိုးရ သောဘုရား၊ ဧဖက် ၂:၂, “အာကာသကောင်းကင်၏တန်ခိုးကိုအစိုးရသောမင်း”) သခင်ယေရှုက ယုဒထွက်ခွာသွားသည်ကို စာတန်ဝင် ရောက်လာသည်သို့ မြင်ခြင်းဖြစ်ကြောင်းဖြစ်နိုင်သည် (၁၃:၂၇)။ အထူးဆွေးနွေးချက် ၁၂:၃၁ ကိုရှု။

▣ NASB ,NKJV, NRSV, TEV “ငါ့အဘယ်အခွင့်အရာကိုမျှမတွေ့ရ”
NJB “ငါ့အဘယ်တန်ခိုးဖြင့်မျှမလွှမ်းမိုးရ”

စာတန်အနေဖြင့် စွပ်စွဲရိုးစွပ်စွင့်၊ တန်ခိုးဖြင့်ချုပ်ကိုင်ခွင့်၊ မည်သည့်အရာ၌မျှ ယေရှုအပေါ်အလျှင်းအခွင့်မရှိပေ။

- ၁။ James Moffatt က “ငါ့အဘယ်အခွင့်အရာကိုမျှမတွေ့ရ” ဟုဘာသာပြန်ထားသည်။
- ၂။ William F.Beck က “ထိုသူသည်ငါ့အဘယ်တောင်းဆိုခွင့်မျှမရှိ” ဟုဘာသာပြန်သည်။
- ၃။ New English Bible က “ငါ့ကိုကျော်လွန်၍အဘယ်အခွင့်မျှမရှိ” ဟု ဘာသာပြန်သည်။
- ၄။ Twentieth Century New Testament က “ငါနှင့်လုံးဝအလျှင်းသက်ဆိုင်မှုမရှိ” ဟု ပြန်ဆိုသည်။

၁၄:၃၁ “လောကီသားတို့သိမည်အကြောင်းတည်း” စာတန်သည် ဘုရားသခင်၏အလိုတော်အောက်မှာရှိနေ၍ ဘုရား၏ရည်ရွယ်ရာ လူတို့အား ကယ်နှုတ်မည့်အစီအစဉ်၌ ၎င်းကိုကိုင်တွယ်ထိန်းချုပ်ထားသည်။ A.B Davidson ၏ *The Theology of the Old Testament* pp.300-306 ကိုကြည့်ပါ။

▣ “ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကို၎င်း” ယေရှု၏အသေခံခြင်းသည် ခမည်းတော်၏အလိုဖြစ်သည် (ဟောရှာယ ၅၃:၁၀ က,ခ, မာကု ၁၀:၄၅, ၂ကော ၅:၂၁)။ အထူးဆွေးနွေးချက် ၁၂:၅၀ ကိုရှု။

▣ “ဤအရပ်မှထ၍သွားကြကုန်အံ့” ခက်ခဲသောစာစုဖြစ်သည်။ အကြောင်းမှာ ဤအချက်ကို ရှင်မဿဲ နှင့် ရှင်မာကု ခရစ်ဝင် ကျမ်း၌ ယုဒနှင့် ဖမ်းဆီးသူများရောက်လာချိန် ဂေသရေမန်ဥယျာဉ်၌ တွေ့ရသည်။ အဘယ့်ကြောင့်ဤစာစုကို အထက်ခန်း၌ ထည့် သွင်းကြောင်း အတိအကျမသိရပေ (အခဏ်းကြီး ၁၃-၁၇)။ ဖြစ်နိုင်ဘွယ်ရှိသည်မှာ ယေရှုသည် အထက်ခန်းမှခွာ၍ ဂေသရေမန်သွား ရာ လမ်းတလျှောက် ဆက်လက်၍ မိန့်ဆိုသွားဟန်ရှိသည် (၁၈:၁)။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ ပခါနကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှ တဆင့်သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါမည်။

- ၁။ အခန်းငယ် ၁၌ အခြေပြု၍ တစ်ဆူဘုရားယုံကြည်မှုနှင့်ခရစ်ယာန်ယုံကြည်မှုအကြား ခြားနားချက်ကိုဘော်ပြပါ။
- ၂။ အခန်းငယ် ၆၌ တွေ့ရသော နာမ်သုံးမျိုးနှင့် စပ်လျဉ်း၍ ဓမ္မဟောင်းနောက်ခံကိုရှင်းပြပါ။
- ၃။ အခန်းငယ် ၁၃ တခုအပေါ်အခြေပြု၍ ဆုတောင်းချက်သီလှော်ဂျီတစ်ခု ရပ်တည်နိုင်သလော?
- ၄။ သန့်ရှင်းသောဝိညာဉ်တော်၏ အဓိကရည်ရွယ်ချက်သည် အဘယ်နည်း? (ကယ်တင်ခြင်းရသူ၊ မရသူ)
- ၅။ စာတန်သည် ဘုရားသခင်အလိုတော်ထဲရှိနေသလော?

အခန်းကြီးတစ်ဆယ့်ငါး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော အပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ယေရှုမှန်သောစပျစ်နွယ်ပင် ပင် ၁၅:၁-၁၀	မှန်သောစပျစ်နွယ်ပင် ၁၅:၁-၈ စုံလင်သောချစ်ခြင်းနှင့် ဝမ်းမြောက်ခြင်း ၁၅:၉-၁၇	ယုံကြည်သူခရစ်ယာန် အသက်တာပုံစံယေရှု ၁၅:၁-၁၁	ယေရှုမှန်သောစပျစ်နွယ် ပင် ၁၅:၁-၄ ၁၅:၅-၁၀	မှန်သောစပျစ်နွယ်ပင် ၁၅:၁-၁၇
၁၅:၁၁-၁၇		၁၅:၁၂-၁၇	၁၅:၁၁-၁၇	
လောက၏ မုန်းတီးမှု	လောက၏ မုန်းတီးမှု		လောက၏ မုန်းတီးမှု	တပည့်တော်တို့နှင့် လောက ၁၅:၁၈- ၁၆:၄က
၁၅:၁၈-၂၅	၁၅:၁၈-၂၅ ရောက်လတ်သော ငြင်းပယ်ခြင်း	၁၅:၁၈-၂၅	၁၅:၁၈-၂၅	
၁၅:၂၆-၁၆:၄က	၁၅:၂၆-၁၆:၄	၁၅:၂၆-၂၇	၁၅:၂၆-၁၆:၄က	

ဖတ်ရှုရန်လမ်းညွှန် သုံး

မူရင်းကျမ်းရေးသူ၏ဦးတည်ရည်ရွယ်ချက်ကို စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ ပခါနကျပါသည်။

ယောဟန် ၁၅:၁-၂၇ မှ ကျမ်းအဆက်အစပ်များကိုခြုံငုံသုံးသပ်ခြင်း၊

က။ ဤအခန်းကြီးသည် အံ့ဩဘွယ်ဖြစ်၍ခက်ခဲမှုလည်းရှိလေသည်။ ယုံကြည်သူတို့အား ဘုရားသခင်၏မဟာမေတ္တာတော်ဖြင့် အထောက်အမပြု၍ ထိရောက်သောအသက်တာ အတွက် ဂတိတော်များပေးထားသည်နည်းတူ တစ်ဖက်မှကြောက်ရွံ့ဘွယ် သတိပေးချက်များလည်း ရှိနေသည်။ ဤနေရာ၌ ဆွေးနွေးမှုပြုရာဝယ် သီဩလော်ဂျီသဘောတရား၌ အလွန်ခက်ခဲမှုများရှိနေရာ F.F.Bruce က *Answers to Questions* စာအုပ်၌ အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။

“ငါ၌မတည်လျှင်” “ငါ၌မတည်သောသူ” ဟူ၍ဘော်ပြသော ယော ၁၅:၄,၆ ၏ ဆိုလိုချက်ကားအဘယ်နည်း? ခရစ်တော်၌ မတည်ခြင်းကို ရည်ရွယ်ခြင်းဖြစ်နိုင်သလော?

ဤဘော်ပြချက်များမှာ အရှိအရှိအတိုင်း အနက်ဖွင့်သော် ခက်ခဲမှုမရှိလှသော်လည်း သီဩလော်ဂျီခံယူချက်တစ်ခု၏ အခြေခံကျသော အချက်အဖြစ် ခံယူမည့်အစား အခြားကျမ်းအဆက်အစပ်တို့ဖြင့် မိမိတို့၏သီဩလော်ဂျီခံယူချက်တစ်ခု၌ ဘောင်ခတ်သွတ်သွင်းသောအခါ ရှုပ်ထွေးမှုများစွာဖြစ်လာလေတော့သည်။ ထိုအချိန် ထိုနေရာ၌ သခင်ဘုရားမိန့်ဆိုသည်မှာ ကိုယ်တော်၌ အလျှင်းမတည်၍ ထွက်ခွာသွားသော ယုဒရှုကာရုတ်ကို အကြောင်းပြ၍ မိန့်တော်မူသောဥပမာ တစ်ခုဖြစ်သည်။ ယုဒအားအခြားဆယ့်တစ်ယောက်ကဲ့သို့ပင် လုပ်ဘော်ဆောင်ဘက်အဖြစ် ရွေးကောက်ထားပြီး (လုကာ ၆:၁၃, ယော ၆:၇၀)။

ကိုယ်တော်နှင့်အတူ ပေါင်းဘော်ခြင်း၌၎င်းအား အခြားသူများနည်းတူ အခွင့်အရေးညီတူညီမျှ မပေးစရာအကြောင်းမရှိချေ။ သန့်ရှင်းသူတို့၏ အဆုံးတိုင်တည်ကြည်မှုကို ရည်ညွှန်းသည့် ဤရှင်းလင်းသောအချက်ကို ကိုးကွယ်ရာစွန့်လွှတ်သည့် အန္တရာယ်ကိုဘော်ပြသည့် အချက်ကဲ့သို့ လျှော့ပေါ့ခံယူမှုမပြုအပ်ပေ (pp. 71-72)

ခ။ ဤကျမ်းချက်တို့တွင် သီဩလော်ဂျီရှုထောင့်တစ်ခုအရ Present Tense များအနေဖြင့် ခံယူဘွယ်ရှိသော်လည်း Aorist Tense ကို အကြိမ်ပေါင်းမည်မျှ အသုံးပြုထားသနည်းဟူသည်မှာလည်း အံ့ဩစရာတစ်ချက်ဖြစ်သည်။ Aorist ဟူသည် စုံတစ်ဦး၏ အသက်တာနှင့် ရှုထောင့်အားလုံးကိုခြုံငုံ၍ အကျဉ်းချုပ်တင်ပြသည့်အနက်၌ အသုံးပြုသောအရာဖြစ်သည်။

ဂ။ ဤအခဏ်းကြီး ၁၅မှ အပိုဒ်ခွဲဘော်ပြမှုသည်လည်း သေချာမှုမရှိလှပေ။ ဘယော ကဲ့သို့ပင် ဤခရစ်ဝင်ကျမ်းသည် အရောင်အမျိုးမျိုးဖြင့် ခြယ်မှုန်းထားသည်ကိုတွေ့ရသည်။ နမူနာပုံစံများလည်း အထပ်ထပ်အဖန်ဖန်အသုံးပြု၍ထားသည်။

ဃ။ “တည်နေခြင်း” (menō) ဟူသော ဝေါဟာရကို ဓမ္မသစ်ကျမ်း၌ ၁၁၂ ကြိမ်တွေ့ရသည်။ ရှင်ယောဟန်ခရစ်ဝင်၌ပင် အကြိမ် ၄၀ တွေ့ရပြီး အခြားစာစောင်တို့၌ ၂၆ကြိမ်တွေ့ရသည်။ ရှင်ယောဟန်အတွက် သီဩလော်ဂျီဆိုင်ရာ အဓိကကျသော ဝေါဟာရလည်းဖြစ်သည်။ ဤအခဏ်းကြီး ၁၅သည် ခရစ်တော်၏အခွင့်တန်ခိုးအာဏာဖြင့် ကိုယ်တော်၌ ယုံကြည်သူတို့၏တည်နေခြင်းကို အထူးဘော်ပြချက်ဖြစ်သော်လည်း ဤ “တည်နေခြင်း” ဝေါဟာရ၌မူ ကျယ်ပျံ့သောဦးတည်ချက်များ ရှိ၍နေသည်။

၁။ ပညတ္တိကျမ်း သည်အစဉ်အမြဲတည်သည်။ (မသု ၅:၁၇-၁၈) နည်းတူ ခရစ်တော်သည်အစဉ်အမြဲတည်သည်(၁၂: ၃၄)

၂။ ဟေဗြဲဩဝါဒစာ က အသစ်သော ဖွင့်ပြခြင်းကို အစေခံကျွန်တဦးအားဖြင့် မဟုတ်ပဲ တည်လျက်နေသော သားတော်အားဖြင့် ဖြစ်ကြောင်း ဦးတည်ညွှန်ပြထားသည် (ဟေဗြဲ ၁:၁-၃, ယော ၈:၃၅)။

၃။ သခင်ယေရှုက တည်တတ်သော အစာကိုထောက်ပံ့၍ (ဖိ:၂၇) တည်သော အသီးကိုသီးစေသည် (၁၅:၁၆)။ ဤတင်စားဘော်ပြချက် နှစ်ခုလုံးက တူညီသောသမ္မတရားကိုဘော်ပြလျက်ရှိရာ ခရစ်တော်၌ယုံကြည်သူတို့၏ (၁) အစပြုခြင်းနှင့် (၂) ဆက်လက်၍တည်မြဲနေခြင်းကို ဘော်ပြသည်(ဖိ:၅၃)။

၄။ ဗတ္တိဇံဆရာယောဟန် က ဝိညာဉ်တော် ဆင်းသက်လာ၍ ယေရှုအပေါ်တည်နေသည်ကို ကိုယ်တော်၏ဗတ္တိဇံခံခြင်း၌ တွေ့မြင်ခဲ့သည် (၁:၃၂)။

င။ အထူးဆွေးနွေးချက်ခေါင်းစဉ် “တည်နေခြင်း” ဘယော ၂:၁၀ ကိုကြည့်ပါ။

စ။ အခဏ်းငယ် ၁၁-၁၆ ၌ တပည့်တော်များအား သခင်ယေရှုက “ဝမ်းမြောက်ခြင်း” အတွက်ဂတိတော်ပေးထားသည်နည်းတူ အခဏ်းငယ် ၁၇-၂၇ ၌ ညှင်းဆဲခံရမည့်အကြောင်း ကတိကိုလည်းပေးထားသည်။ ထိုညှင်းဆဲခံရမည့်အကြောင်းသည် ၁၆:၄ က တိုင် ဆက်လက်ဘော်ပြထားသည်။ သို့ငြားလည်း ထိုအခြေအနေကြားမှာပင် ကိုယ်တော်သည်သူတို့အား ချစ်သကဲ့သို့ အချင်းချင်း ချစ်ကြရန်ဖြစ်သည်။

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၁၅:၁-၁၁ ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌ အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှါ သုတ်သင် ရှင်းလင်းတော်မူ၏။ သင်တို့သည်ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျှင်ရှိကြ၏။ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းသူ၌တည်၏။ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည် အဘယ် အမှုကိုမျှ မတတ်နိုင်ကြ။ ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့ သောအခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ချလိုက်ကျသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။ သင်တို့သည် ငါ၌တည် ၍ ငါ့စကားသည် သင်တို့၌တည်လျှင် သင်တို့သည်တောင်းချင်သမျှကိုတောင်း၍ ရကြလိမ့်မည်။ သင်တို့သည် များစွာသော အသီးကိုသီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။ ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။ သင်တို့၌ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါလည်းကောင်း၊ သင်တို့ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။

၁၅:၁ “ငါသည်မှန်သောစပျစ်နွယ်ပင်ဖြစ်၏” ရှင်ယောဟန်ခရစ်ဝင်၌ ယေရှု၏ “ငါသည်” ဘော်ပြချက်များအနက် တစ်ချက်ဖြစ်သည် (၄:၂၆, ၆:၃၅, ၈:၁၂, ၁၀:၇, ၉, ၁၀, ၁၁, ၁၄, ၁၁:၂၅, ၁၄:၆)။ စပျစ်နွယ်ပင်သည် ဓမ္မဟောင်း၌ ဣသရေလလူမျိုးအတွက် တင်စားပုံဆောင်ချက်တစ်ခုဖြစ်သည် (ဆာလံ ၈၀:၈-၁၆, ဟေရှာယ ၅:၁-၇, ယေရိမိ ၂:၂၁, ယေဇကျေလ ၁၅:၈, ၁၉:၁၀, ဟောရှေ ၁၀:၁, မသဲ ၂:၃၃ မှစ၍ မာကု ၁၂:၁-၁၂, ရောမ ၁၁:၁၇ မှစ၍ ဓမ္မဟောင်း၌ ဤဥပမာများမှာ အစဉ်သဖြင့် မကောင်းသည့်အနက်အဓိပ္ပာယ်သို့သာ ရည်ညွှန်းထားသည်။ ထိုဣသရေလလူမျိုးအတွက် စံပြုရမည့်ပုဂ္ဂိုလ်သည် ယေရှုသာဖြစ်ကြောင်း အတည်ပြုထားသည်။ (ဟေရှာယ ၅:၃) ရှင်ပေါလုက အသင်းတော်ကို ခရစ်တော်၏ခန္ဓာ၊ ခရစ်တော်၏သတို့သမီး နှင့် ဘုရားသခင်၏ဗိမာန်တော်အဖြစ် တင်စားဘော်ပြသကဲ့သို့ ယောဟန်ကလည်း စပျစ်နွယ်ပင်ကိုအသုံးပြုထားသည်။ ထို့ကြောင့် အသင်းတော်သည် ဣသရေလလူမှန်ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ အကြောင်းမှာ စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်သော ယေရှုခရစ်တော်နှင့်ဆက်နွယ်တော်စပ်ခြင်းအားဖြင့်သာတည်း (ဂလာတိ ၆:၁၆, ၁ပေး:၅, ၉, ဗျာဒိတ် ၁:၆)။ အထူးဆွေးနွေးချက် ၆:၅၅ နှင့် ၁၇:၃ ကိုရှု။ ၈:၁၂ မှတ်စုကိုရှု။

အချို့ကျမ်းအနက်ဖွင့်သူတို့က အထက်ခန်း၌ ကိုယ်တော်၏ဩဝါဒစကားတို့မှာ ၁၄:၃၁ ၌ “ဤအရပ်မှသွားကြကုန်အံ့” ဟူသောအချက်၌ အဆုံးသတ်သည်ဟုအခိုင်အမာယုံကြည်သည်။ ဤသို့ဆိုလျှင် အခက်ကြီး ၁၅-၁၇ မှာ ဂေသရေမန်သို့ သွားရာလမ်းတစ်လျှောက်မိန့်ဆိုသွားဟန်ရှိသည်။ တဖန်ဤသို့ဖြစ်ရိုးမှန်လျှင် ကိုယ်တော်နှင့်တပည့်တော် ၁၁ယောက်တို့အနေဖြင့် ထိုည၌ ဗိမာန်တော်အရပ်ရှိ ရွှေစပျစ်နွယ်ပင်ရှိရာအရပ်၌ ဖြတ်လျှောက်သွားစဉ် စပျစ်နွယ်ပင်ကိုအမှတ်ပြု၍ တင်စားသုံးနှုံးခြင်း ဖြစ်နိုင်ကောင်းသည်။

☐ “ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏” တဖန်ယေရှုက ခမည်းတော်နှင့်မိမိ၏ နက်နဲသောတော်စပ် မှုနှင့် တစ်ချိန်တည်းမှာပင် ခမည်းတော်၏အလိုတော်ကို ဝန်ခံကြောင်းအတည်ပြုထားသည်။

၁၅:၂ “ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူ၏” Present Passive Participle နှစ်ကြိမ်တွေ့ရသည်။ အညှောင့်ကလေးပေါက်ရုံမျှမဟုတ်ပဲ အသီးသီးခြင်းသည် ကယ်တင်ခြင်း၏လက္ခဏာသက်သေပင်ဖြစ်သည်။ (မသဲ ၇:၁၆-၂၀, ၁၃:၁၈ မှစ၍ ၂:၁၈-၂၂, လုကာ ၆:၄၃-၄၅) ဤကျမ်းချက်က ကိုယ်တော်မိန့်ဆိုသော (၁) ယုဒ၏သစ္စာဖောက်မှု (၆:၁၃, ၁၀, ၁၇:၁၂) သို့မဟုတ် (၂) မှားယွင်းသည့်တပည့်တော်များ (၂:၂၃-၂၅, ၈:၃၀-၄၇, ၁ယော ၂:၁၉, ၂ပေ ၂:) ကိုနားလည်စေသည်။ ဤခရစ်ဝင်ကျမ်း၌ ယုံကြည်ခြင်းအနေအထားအမျိုးမျိုးကို တွေ့ရသည်။

☐ “သုတ်သင်ရှင်းလင်းတော်မူ၏” တိုက်ရိုက်ပြန်ဆိုသော် “သန့်ရှင်းစေသည်” ဟုနားလည်ရသည်။ စပျစ်နွယ်ပင်ကို ရှင်းလင်းခြင်းအတွက် ဤဝေါဟာရကို Philo က အသုံးပြုထားသည်။ (BDB 386) ဓမ္မသစ်ကျမ်းစာ၌ ဤတစ်နေရာတည်းသာ တွေ့ရ

သည်။ ဒွန်တွဲအဓိပ္ပါယ်ဘော်ဆောင်ခြင်းအတွက် ယောဟန်ရွေးချယ်သည့် နောက်ထပ်အသုံးအနှုံးလည်းဖြစ်သည်။ (ရှင်းလင်းခြင်းနှင့် သန့်ရှင်းစေခြင်း၊ ၃, ၁၃:၁၀) Present Active Indicative ကိုအသုံးပြုထားသည်။ ခံစားပေးဆပ်ရခြင်းသည် ရည်ရွယ်ချက်ရှိစွာ ယုံကြည်သူအသက်တာ၌ ရှိနေသည် (၁၇-၂၂)။ ထိုအခြေအနေသည် အသီးသီးသည့်အမြင့်ဆုံး အနေအထားသို့ ရောက်ရှိစေ၍ ဟန်ဆောင်ဖုံးကွယ်မှုကို လှန်လှော့ပြီး ဘုရားသခင်အား အမှီပြုခြင်း၌ တည်မြဲစေလေသည် (မသု ၁၃:၂၀-၂၃, ရောမ ၈:၁၇, ၁ပေ ၄: ၁၂-၁၆)။ Miles Stand Ford ၏ *Principle of Spiritual Growth* နှင့် Hannah Whithall Smith ၏ *The Christian's Secret of a Happy Life* ကိုရှု။

ဤသန့်ရှင်းစေခြင်း အချက်သည် အခင်းကြီး ၁၃မှ ခြေဆေးခြင်းနှင့်ပြန်လည်ဆက်စပ်မှုရှိနေသည်မှာ အခင်းကြီး ၁၃-၁၇၏ ကျမ်းဆက်စပ်မှုသည် တပြေးညီဖြစ်ခြင်းကြောင့် ဖြစ်ဟန်တူသည်။ ထိုသူတို့သည် ရေချိုးသန့်စင်ပြီး (ကယ်တင်ခြင်းရပြီး) ဖြစ်သော်လည်း ထိုသူတို့၏ခြေကို ဆေးကြောရန်လိုနေသေးသည်။ (အမြဲမပြတ်ခွင့်လွှတ်ခြင်း) ဤပစ္စုပ္ပန်ကာလပြ ကြိယာမှာ တပည့်တော်များအား လိပ်မူထားရာ ၁ယော ၁:၉ ကဲ့သို့ အတည်ပြုရန်ဖြစ်သည်။ နာခံလိုက်လျှောက်ခြင်းသက်သက်မျှသာ မဟုတ်ပဲ “တည်နေခြင်း” လည်း လိုအပ်ရာ နောင်တရဖို့လည်း လိုပေသည်။

ယုံကြည်သူအသက်တာ၌ ခံစားပေးဆပ်ရသည့်ရည်ရွယ်ချက်၌ အသွင်အမျိုးမျိုးရှိပါသည်။

၁။ ခရစ်တော်ကဲ့သို့သော အသက်တာသို့ တက်လှမ်းခြင်း (ဟောပြော ၅:၈)

၂။ အပြစ်အတွက် ယာယီအပြစ်ဒဏ်

၃။ ဆိုးယုတ်ကျဆင်းနေသော အသက်တာ

အထက်ပါအချက်များဖြစ်လေတိုင်း ဘုရား၏ရည်ရွယ်လုပ်ဆောင်မှုဟု ဆိုရခက်သော်လည်း #၁ မှု ဖြစ်နိုင်ခြေရှိသော ရလဒ်ပင်ဖြစ်သည်။

၁၅:၃ “ယခုပင်ရှင်းလင်းလျှက်ရှိကြ၏” အခင်းငယ် ၂မှ “ရှင်းလင်းခြင်း” (Kathairō)သည် “သန့်စင်ခြင်း” (Katharōs) နှင့်ဂရိ ဘာသာစကားအရင်းအမြစ်၌ တူညီမှုရှိသည်။ ဤကျမ်းတပိုဒ်လုံး၌ မှန်သောတပည့်တော်ဖြစ်ခြင်း၏ သက်သေပါဝင်မှုကို တွေ့ရသည်။ “လျှက်” ဟူသောအသုံးအနှုန်းက ကျန်ရှိသော တပည့်တော် ၁၁ ယောက်၏ခရစ်တော်၌ရှိနေသော ၎င်းတို့၏လိုခြုံမှုကို စိတ်ချ ရန် အလိုငှာ အထူးပြုထားသည်။ (၁၃:၁၀၌ ယုဒအားသုံးနှုန်းသည် အလားတူဝေါဟာရ အရင်းအမြစ်ဖြင့် နှိုင်းယှဉ်နိုင်သည်။)

☐ “သင်တို့သည်ငါဟောပြောသောစကားအားဖြင့်” (၁၇:၁၇, ဧဖက် ၅:၂၆, ၁ပေ ၁:၂၃)

၁၅:၄ NASB,NKJV - “ငါ၌တည်နေကြလော့၊ ငါသည်လည်းသင်တို့၌တည်နေမည်”

NRSV - “ငါသည်သင်တို့၌တည်နေသကဲ့သို့ ငါ၌တည်နေကြလော့”

TEV - “ငါ၌တစ်လုံးတဝတည်းရှိရစ်ကြလော့၊ ငါသည်လည်းသင်တို့နှင့်တစ်လုံးတဝတည်းရှိ၍နေမည်”

NJB - “ငါသည်သင်တို့၌ရှိသည်နည်းတူငါ၌ရှိရစ်ကြလော့”

Aorist Active Impertive Plural (ယောဇ:၅၆, ၁ယော ၂:၆) သဒ္ဒါဖွဲ့စည်းပုံအရ မေးစရာရှိလာသည်မှာ ဒုတိယစာစုသည် ဘော်ပြ ချက်တစ်ခုလော! သို့တည်းမဟုတ် ယှဉ်တွဲဘော်ပြချက်တစ်ခုလော! ဟူ၍ဖြစ်သည်။ ဤအပိုင်း၌ အကြိမ်များစွာပင် သီဩလော်ဂျီဆိုင် ရာခံယူချက်၌ အထူးပြုသော စစ်မှန်သောသန့်ရှင်းသူ၏ အသက်တာ၌ ဖိအားရှိနေကြောင်း ဘော်ပြသည် (၄:၅, ၆, ၇, ၉, ၁၀, ၁၄, မာကု ၁၃:၁၃, ၁ကော ၁၅:၂, ဂလာတီ ၆:၉, ဗျာဒိတ် ၂:၇, ၁၁, ၁၇, ၂၆, ၃:၅, ၁၂, ၂၁, ၂၁:၇၊ အထူးဆွေးနွေးချက် ၈:၃၁ ကိုရှု။) စစ်မှန်သော ကယ်တင်ခြင်း၌ အစပြုခြင်းနှင့် အမြဲမပြတ်တုန့်ပြန်မှုကရှိနေသည်။ ဤသစ္စာတရားအချက်သည် ကယ်တင်ခြင်းစိတ်ချမှုအတွက် စိတ် ပါဝင်စားမှု၌ မကြာခဏလျစ်လျူရှုတတ်ကြသည်။ သမ္မာတရားနှင့်ညီသော စိတ်ချမှု၌ အောက်ပါအချက်များနှင့်ဆက်နွယ်မှုရှိသည်။

၁။ ယုံကြည်ခြင်း၌ မယိုင်လဲမသွေဖယ်ခြင်း

၂။ နောင်တရခြင်းနှင့်နွယ်သော အသက်ရှင်မှုပုံစံ

၃။ အမြဲမပြတ်နာခံလျှောက်လှမ်းသော အသက်တာ (ယာကုပ် နှင့် ၁ယော)

၄။ အသီးသီးသောအသက်တာ (မသု ၁၃:၂၃)

အထူးဆွေးနွေးချက် “တည်နေခြင်း” ၁ယော ၂:၁၀ ကိုရှု။

☐ “အပင်၌မတည်လျှင် ... ငါ၌မတည်လျှင်” နှစ်ချက်စလုံး Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုဖြစ်သည်။ ယုံကြည်သူ၏ ဝိညာဉ်ရေးရာ ထိရောက်မှုသည် ယေရှုခရစ်တော်နှင့်အမြဲမပြတ်ရှိနေသော ဆက်နွယ်တော်စပ်မှု နှင့်ဆက်စပ်မှုရှိနေသည်။

☐ “ကိုယ်အလိုအလျောက်အသီးမသီးနိုင်” ဘုရား၏ထောက်မခြင်းကို ဦးစားပေးဘော်ပြသည်။ “အသီး” ကို အခင်းငယ် ၅ မှတ်စုကိုကြည့်ပါ။

၁၅:၅ “အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းသူ၌တည်၏။ ထိုသူသည်များစွာသောအသီးကိုသီးတတ်၏” Present Active Participle နောက်၌ Present Active Indicative ကလိုက်လာသည်။ အမြဲမပြတ်ရှိနေသော မိတ်သဟာယ (ယုံကြည်ခြင်း ဖြင့်တော်စပ်မှု)သည် အမြဲမပြတ်အသီးသီးခြင်းအတွက် အရင်းအမြစ်ဖြစ်သည်။ အသီးဟုဆိုရာ၌ ယုံကြည်သူ၏ လုပ်ဆောင်မှုသာမက စိတ်နေသဘောထားကိုပါ ရည်ညွှန်းသည် (မသဲ ၇:၁၅-၂၃, ဂလာတီ ၅:၂၂-၂၃, ၁ကော ၁၃)။ ယုံကြည်သူတို့သည် ကိုယ်တော်၌ ဧကန်အမှန်တည်နေလျှင် ထိရောက်၍ တာရှည်ခံမည့်အသီးအတွက် ဂတိတော်ရှိလေသည်။

☐ “ငါနှင့်ကွာလျှင် သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ” ပြင်းထန်သော Double Negative ဖြစ်သည်။ အခင်းငယ် ၅ နှင့် ဖိလိပ္ပို ၄:၁၃ နှင့် ဖိလာဆန်ကျင်ဘက်ဖြစ်သည်။

၁၅:၆ “ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏” Third Class Conditional Sentence ဖြစ်သည်။ စပျစ်ပင်သားသည် ထင်းအဖြစ်မှတပါးအခြား အဘယ်အသုံးမျှမဝင်ချေ။ အကြောင်းမှာ ထိုအသားသည် လောင်ကျွမ်းမှုအလွန်မြန်၍ မီးရှိန်လည်းပြင်းသည်။ (ယေဇကျေလ ၁၅) ဤအချက်သည် ယုဒကိုရည်ညွှန်းဟန်ရှိသလို ကုသရေလ လူမျိုးကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် စစ်မှန်မှုမရှိသော ယုံကြည်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပေမည် (မသဲ ၁၃:၄၁-၄၂,၅၀ နှင့် ၁ယော ၂:၁၉)။

အနာဂတ္တိဆိုင်ရာတင်စားပြောဆိုမှုလည်း အမှန်ပင်ဖြစ်သည်။ ထိုနေ့သည် “စုသိမ်းရာနေ့” နှင့် “လောင်ကျွမ်းရာနေ့” ပေတည်း။ မိမိတို့၏အသက်ရှင်မှုပုံစံက မိမိတို့အသက်၏အရင်းအမြစ်ကို ဘော်ပြလေသည်။ (ဘုရားသို့တည်းမဟုတ် စာတန်) အသီးကိုကြည့်သော် အပင်ကိုသိပါ၏ (မသဲ ၇, ဂလာတီ ၆:၇)။

☐ “မီး” အောက်ဘော်ပြပါ အထူးဆွေးနွေးချက်ကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် “မီး”

သမ္မာကျမ်းစာတွင် မီးနှင့်စပ်လျဉ်း၍ အပြုသဘောနှင့် အပျက်သဘော နှစ်မျိုးလုံးအဓိပ္ပါယ်ဆောင်ထားသည်။

က။ အပြုသဘော

၁။ အနွေးခါတ် (ဟေရှာယ ၄၄:၁၅၊ ယော ၁၈:၁၈)

၂။ အလင်း (ဟေရှာယ ၅၀:၁၁၊ မဿဲ ၂၅:၁-၃)

၃။ ချက်ပြုတ်ခြင်း (ထွက်မြောက်ရာ ၁၂:၈၊ ဟေရှာယ ၄၄:၁၅-၁၆၊ ယော ၂၁:၉)

၄။ ချေးချွတ်သန့်စင်ခြင်း (တောလည်ရာ ၃၁:၂၂-၂၃၊ သုတ္တံ ၁၇:၃၊ ဟေရှာယ ၁:၂၅၊ ၆:၆-၈၊ ယေရမိ ၆:၂၉၊ မာလခိ ၃:၂-၃)

၅။ သန့်ရှင်းစုံလင်ခြင်း (ကမ္ဘာဦး ၁၅:၁၇၊ ထွက်မြောက်ရာ ၃:၂၊ ၁၉:၁၈၊ ယေဇကျေလ ၁:၂၇၊ ဟေဗြဲ ၁၂:၂၉)

၆။ ဘုရား၏ဦးဆောင်ခြင်း (ထွက်မြောက်ရာ ၁၃:၂၁၊ တောလည်ရာ ၁၄:၁၄၊ ၃ရာ ၁၈:၂၄)

၇။ ဘုရား၏တန်ခိုးနှင့်ပြည့်စုံစေခြင်း (တမန်တော် ၂:၃)

၈။ ကွယ်ကာခြင်း (ဇာခရိ ၂:၅)

ခ။ အပျက်သဘော

၁။ မီးရှို့ခြင်း (ယောရှု ၆:၂၄၊ ၈:၈၊ ၁၁:၁၁၊ မဿဲ ၂၂:၇)

၂။ ဖျက်ဆီးခြင်း (ကမ္ဘာဦး ၁၉:၂၄၊ ဝတ်ပြု ၁၀:၁-၂)

၃။ အမျက်ဒေါသ (တောလည်ရာ ၂၁:၂၈၊ ဟေရှာယ ၁၀:၁၆၊ ဇာခရိ ၁၂:၆)

၄။ အပြစ်ဒဏ် (ကမ္ဘာဦး ၃၈:၂၄၊ ဝတ်ပြု ၂၀:၁၄၊ ၂၁:၉၊ ယောရှု ၇:၁၅)

၅။ အနာဂတ္တိဆိုင်ရာနိမိတ်လက္ခဏာအတုအယောင် (ဗျာဒိတ် ၁၃:၁၃)

ဂ။ အပြစ်ကိုဆန့်ကျင်သည့် ဘုရား၏အမျက်တော်ကို မီးဖြင့်တင်စားတော်ပြခြင်း

၁။ တောက်လောင်သော ဘုရား၏အမျက်တော် (ဟောရှေ ၈:၅၊ ဇာခရိ ၃:၈)

၂။ သွန်းလောင်းတော်မူသောမီး (နာဟုံ ၁:၆)

၃။ ထာဝရမီး (ဇာခရိ ၁၅:၁၄၊ ၁၇:၄)

၄။ အနာဂတ္တိစီရင်ခြင်း (မဿဲ ၃:၁၀၊ ၁၃:၄၀၊ ယော ၁၅:၆၊ ၂သက် ၁:၇၊ ၂ပေ ၃:၇-၁၀၊ ဗျာဒိတ် ၈:၇၊ ၁၆:၈)

ဃ။ သမ္မာကျမ်းစာ၌များစွာသောတင်စားချက်များ (တဆေး၊ ခြင်္သေ့) ကဲ့သို့ပင် မီးကိုလည်းကောင်း၊ ကြီးမင်္ဂလာသို့မဟုတ် ကျိန်ခြင်းအဖြစ် ကျမ်းအဆက်အစပ်အပေါ်မူတည်၍ နားလည်နိုင်သည်။

၁၅:၇ “သင်တို့သည်ငါ၌တည်၍၊ ငါ့စကားသည်သင်တို့၌တည်လျှင်” Third Class Conditional Sentence ဖြစ်သည်။ ဆုတောင်းတိုင်းလည်း အဖြေအလိုအလျောက်ရသည်မဟုတ်ပေ။ သခင်ယေရှုက တင်စားတော်ပြရာ၌ ကိုယ်တော်တိုင်တပည့်တော်တို့၌ တည်၍ တပည့်တော်တို့လည်း ကိုယ်တော်စကား၌တည်ရန် မိန့်ဆိုသည်။ ယေရှုသည် ခမည်းတော်ကိုထင်ရှားစေသည်နည်းတူ နှုတ်တော်ထွက်စကားအားဖြင့်လည်း ထင်ရှားစေသည်။ ထင်ရှားတော်ပြခြင်း၏အရင်းအမြစ်၌ ဖလှယ်အသုံးပြုတော်ပြချက်မျိုးဖြစ်သည်။ ဝမ်းမြောက်ဘွယ်သတင်းသည် ပုဂ္ဂိုလ်နှင့်သတင်းစကားနှစ်ခုလုံးဖြစ်သည်။

☐ “သင်တို့သည်တောင်းချင်သမျှကိုတောင်း၍ကြလိမ့်မည်” Aorist Middle Imperative ဖြစ်သည် (၁၆)။ ဤစာစု သည် ဆိုးဆိုးရွားရွား အဓိပ္ပါယ်ကောက်လွဲနိုင်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးကို ခြုံငုံသုံးသပ်၍ ကျမ်းချက်တစ်ချက်တည်း ကိုသာ တိုက်ရိုက်အနက်ပြန်ခြင်း မပြုရန်အလွန်သတိထားအပ်သည်။ (၁၄:၁၃ မှ မှတ်စုကိုရှု။) အထူးဆွေးနွေးချက်ခေါင်းစဉ် “အကန့်အသတ်မရှိသည့်တိုင် ကန့်သတ်ထားသောဆုတောင်းချက်” ၁ယော ၃:၂၂ ကိုရှု။

၁၅:၈ “ငါ့ခမည်းတော်သည်ဘုန်းထင်ရှားတော်မူ၍” ယုံကြည်သူများ ခရစ်တော်ကဲ့သို့အသက်ရှင်ခြင်းက ဘုရားသခင်ဘုန်းတော်ကို ဆောင်ယူခြင်းဖြစ်၍ စစ်မှန်သောတပည့်တော်များဖြစ်ကြောင်း သက်သေလည်းဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်၌ ၁၃:၃၁-၃၂၊ ၁၄:၁၃၊ ၁၇:၄ နှင့် မဿဲ ၉:၈၊ ၁၅:၃၁ ၌ သားတော်၏လုပ်ဆောင်မှုအားဖြင့် ခမည်းတော်အားဘုန်းထင်ရှားစေသည်နည်းတူ ယခုမူကား ယုံကြည်သူတို့ လုပ်ဆောင်မှုအားဖြင့် ခမည်းတော်ဘုန်းထင်ရှားစေရန်ဖြစ်သည်။ (မဿဲ ၅:၁၆) ၁:၁၄ ကိုရှု။

- ▣ **NASB** - “ငါ၏တပည့်မှန်ကြောင်းသက်သေပြလိမ့်မည်”
- NKJV** - “သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်”
- NRSV, TEV** - “ငါ၏တပည့်ဖြစ်ကြလိမ့်မည်”
- NJB** - “ငါ၏တပည့်ဖြစ်မည်”
- REB** - “ငါ၏တပည့်ဖြစ်စေကြလော့”
- NIV** - “ငါ၏တပည့်မှန်ကြောင်းကိုယ့်ကိုကိုယ် ဘော်ပြကြ၏”
- NET** - “ငါ၏တပည့်မှန်ကြောင်းဘော်ပြလော့”
- JB** - “ဤသို့ဆိုလျှင် ငါ၏တပည့်မှန်ကြလိမ့်မည်”

ကြိယာ၌ ကာလပြုအမျိုးမျိုးအားဖြင့် ကွဲပြားချက်အထွေထွေဖြစ်လာရသည်။

၁။ Aorist Subjective, MSS P⁶⁶, B, D, L.

၂။ Future Indicative, MSS à, A.

ယုံကြည်သူတို့၏အသက်ရှင်မှု (အသီး) ကင်းတို့၏ ဖြစ်ခြင်းအမှန်ကိုဘော်ပြသည်။ ဧကန်အမှန်အသက်တာပြောင်းလဲခြင်းနှင့် ထိရောက်သောအသက်တာ၊ နာခံခြင်းနှင့်အစေခံခြင်း တို့လောက် ထိုကြိယာကာလပြုများက အရေးမကြီးပါ။ ဤအချက်များကသာ စစ်မှန်သော ယုံကြည်သူဖြစ်ခြင်း၏ အမှတ်အသားဖြစ်ပါ၏။ ကျွန်ုပ်တို့၏ ချစ်ခြင်း၊ နာခံခြင်း၊ အစေခံခြင်း တို့ကြောင့် ကယ်တင်ခြင်းရသည်မဟုတ်ပါ (ဧဖက် ၂:၈,၉)။ သို့သော်လည်း ကယ်တင်ခြင်းရပြီးသော ယုံကြည်သူအသက်တာ၌ ထိုအရာများက သက်သေအဖြစ် လိုအပ်လာသည် (ဧဖက် ၂:၁၀)။

ရှင်ယောဟန်ခရစ်ဝင်၌ အသုံးပြုသော “တပည့်တော်” အသုံးအနှုံးမှာ စစ်မှန်သောယုံကြည်သူများနှင့် ဘုရား၏အလိုတော်ကိုဆောင်သည်သာမက ဘုရားသခင်၏အသွင်သဏ္ဍန်ကို ထင်ဟပ်ပေါ်လွင်စေသူတို့၏သင်္ကေတအခေါ်အဝေါ်ဖြစ်သည်။ ယောဟန်က “အသင်းတော်” (ekklēsia) ဟူသော အသုံးအနှုံးကို တကြိမ်တခါမျှပင် မသုံးသောကြောင့် “တပည့်တော်များ” ဟူသော အသုံးအနှုံးက ခရစ်ယာန် မိတ်သဟာယ နှင့် ပေါင်းဘော်မှု၏ သင်္ကေတအသုံးအနှုံးဖြစ်လာသည်။ တပည့်တော်ဖြစ်ခြင်းသည် အသက်တာဟောင်းမှသည် အသက်တာသစ်၌ နေ့စဉ်အသက်ရှင်မှုပုံစံဖြစ်သည်။ ချစ်ခြင်း၊ အလင်းဖြစ်ခြင်း၊ နာခံခြင်း နှင့် အစေခံခြင်း တို့မှာ တပည့်တော်ဖြစ်ခြင်း၏ ဝိသေသများဖြစ်သည်။ ဤအချက်များအားဖြင့်လည်း အခြားသူတို့က ၎င်းတို့အား ယေရှု၏တပည့်တော်များဖြစ်ကြောင်း သိနိုင်ခွင့်ရှိမည်အကြောင်းတည်း။

၁၅:၉ “ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ငါသည်သင်တို့ကိုချစ်၏” ဤချစ်ခြင်းနှင့် ယုန်နွယ်သောတော်စပ်မှုက ဘုရားသခင်၏ မိသားစုအသွင်ဆောင်ကာ ခမည်းတော်သည် သားတော်ကိုချစ်၍ သားတော်ကမိမိနောက်တော်သို့လိုက်သူများကို ချစ်ပြီး ထိုသူတို့ကလည်း အချင်းချင်းချစ်ဖို့ရန်ဖြစ်သည်။

▣ “ငါ၌ချစ်ခြင်းမေတ္တာ၌တည်နေကြလော့” Aorist Active Imperative ဖြစ်သည်။ ယုံကြည်သူသည် အောက်ဘော်ပြပါအချက်တို့၌ တည်နေရန် ကိုယ်တော်မိန့်ဆိုသည်။

- ၁။ ဆုတောင်းခြင်း (၃:၇, ၁၄:၁၄)
- ၂။ နာခံခြင်း (၃:၁၀, ၁၄:၁၇, ၂၀, ၁၄:၁၅, ၂၁, ၂၃, ၂၄)
- ၃။ ဝမ်းမြောက်ခြင်း (၃:၁၁)
- ၄။ ချစ်ခြင်း (၃:၁၂, ၁၄:၂၁, ၂၃, ၂၄)

ဤအချက်များမှာ ဘုရားသခင်နှင့်ကိုယ်တိုင် ဆက်နွယ်တော်စပ်မှု၏ သက်သေများလည်းဖြစ်သည်။ အထူးဆွေးနွေးချက် “တည်နေခြင်း” ဝယော ၂:၁၀ ကိုရှု။

၁၅:၁၀ “သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင်” Third Class Conditional Sentence ဖြစ်သည်။ တပည့်တော်မှန်လျှင် နာခံခြင်း သက်သေရှိရပါမည် (ဧ:၃၁, ၁၄:၁၅-၂၁, ၂၃-၂၄, လုကာ ၆:၄၆)။ ခမည်းတော်ဘုရားအား ကိုယ်တော်၏ သစ္စာရှိမှုကို ဤသို့ ဥပမာပေးသုံးနှုံးထားသည်။

▣ “မေတ္တာ” ဂရိဝေါဟာရ မေတ္တာ (agapē) အား Koine Greek တွင်အသုံးမများလှသော်လည်း အသင်းတော်မှစတင် အထူးပြုအသုံးများလာသည့်အခါမှသာ များစွာတွေ့မြင်လာရသည်။ မိမိကိုယ်ကျိုးစွန့်သော သစ္စာရှိသော အသက်ဝင်သော

ချစ်ခြင်းအတွက် စတင် အသုံးပြုခဲ့ကြသည် (၃:၁၆)။ ဓမ္မသစ်အသုံးအနှုံး agapē သည် ဓမ္မဟောင်းအသုံးအနှုံး hesed နှင့် အလားသဏ္ဍာန်တူ၍ ပဋိညာဉ် မေတ္တာနှင့် သစ္စာတရားကို ရည်ညွှန်းသည်။

▣ “ငါသည်ငါ့မည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍” Perfect Active Indicative ဖြစ်သည်။ ယေရှုသည် မည်းတော်နှင့် တော်စပ်သည်သို့ ယုံကြည်သူတို့၏ ကိုယ်တော်နှင့် ဆက်နွယ်တော်စပ်မှုဖြစ်သည်။ မည်းတော်နှင့်သားတော်အကြား တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းမှသည် ယုံကြည်သူများအကြား တဖန်ဆင့်ပွားရန် ရည်ရွယ်သည် (၁၄:၂၃)။

၁၅:၁၁ “သင်တို့ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ” ယေရှု၏ဝမ်းမြောက်ကို ယုံကြည်သူများရဘို့ရန်ရှိသည်။ (၁၇:၁၃) ဝမ်းမြောက်ခြင်းသည်လည်း မှန်သောတပည့်တော်ဖြစ်ခြင်း၏ လက္ခဏာပင်ဖြစ်သည် (၁၅:၁၁ (နှစ်ကြိမ်) ၁၆:၂၀,၂၁,၂၂,၂၄, ၁၇:၁၃)။ ဤလောက၌ နာကျင်မှုနှင့်ခက်ခဲမှုများရှိနေသော်လည်း ခရစ်တော်၌ရှိသော ဝမ်းမြောက်ခြင်း၊ စုံလင်သော ဝမ်းမြောက်ခြင်း၊ ကိုယ်တော်၏ ဝမ်းမြောက်ခြင်းရှိနေသည်။

NIDOTTE, Vol.1, P.741 ၌ “ဝမ်းမြောက်ခြင်း” နှင့် “စုံလင်ခြင်း” ကို ယောဟန်၏အရေးအသား၌ အတူတကွသုံးနှုံးခြင်းနှင့် စပ်ဆိုင်၍ အောက်ပါအတိုင်း မှတ်ချက်ပေးထားသည်။

ယောဟန်ရေးသောကျမ်းစောင်တို့၌ Subject အနေဖြင့်သုံးသော ဝမ်းမြောက်ခြင်း (chara) နှင့် ကြိယာဖြစ်သော plē roō စပ်ကြား မကြာခဏဆက်စပ်မှုကို တွေ့ရသည်။ ဤဝမ်းမြောက်ခြင်းသည် ယေရှု၏ဝမ်းမြောက်ခြင်းဖြစ်ရာ (၁၅:၁၁, ၁၇:၁၃) ကိုယ်တော်၏ကြွလာခြင်း (၃:၂၉) နှုတ်ထွက်စကားတော် (၁၅:၁၁, ၁၇:၁၃) နှင့် တပည့်တော်များထံ (၁၅:၁၁, ၁၇:၁၃) ပြန်ကြွလာခြင်းဖြင့် (၁၆:၂၂) ဆောင်ကျဉ်းပေးသောအရာဖြစ်သည်။ ၎င်းတို့နှလုံးသားတွင်ပြည့်လျက် ရှိနေသောဝမ်းနည်းကြေကွဲခြင်းအရာ၌ ထိုဝမ်းမြောက်ခြင်းနှင့် အစားထိုးလေသည် (၁၆:၁၆,၂၀)။ သို့ဖြစ်ရာ ခရစ်တော်၏ဝမ်းမြောက်ခြင်းသည် ၎င်းတို့၏ဝမ်းမြောက်ခြင်းဖြစ်လာသည် (၁၅:၁၁, ၁၆:၂၄, ၁ယော ၁:၄)။ ဤဝမ်းမြောက်ခြင်းက ခရစ်တော်နှင့်အတူလျှောက်လှမ်းသော အသက်တာ၏အသွင်သဏ္ဍာန်ဖြစ်ရာ ပြီးပြည့်စုံခြင်းသို့ ရောက်လေသည် (ယော ၃:၂၉, ၁၅:၁၁, ၁၆:၂၄, ၁၇:၁၃, ၁ယော ၁:၄, ၂ယော ၁၂)။ ဝမ်းမြောက်ခြင်းနှင့်စုံလင်စေမည် အကြောင်း အဓိကအကြောင်းရင်းခံသည် ဘုရားသခင်သာလျှင်ဖြစ်သည်။

ကျမ်းချက် ၁၅:၁၂-၁၇ ငါ့ပညတ်ဟူမူကား ငါသည်သင်တို့ကိုချစ်သည်နည်းတူ သင်တို့သည်အချင်းချင်းချစ်ကြလော့။ ကိုယ် အဆွေတို့ အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။ သင်တို့ သည်ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ ယခုမှစ၍ ငါသည်သင်တို့ကိုကျွန်ဟူ၍မခေါ်။ ကျွန်မူ ကား ကိုယ်သခင်ပြုသောအမှုကိုမသိ သင်တို့ကိုအဆွေဟူ၍ခေါ်၏။ အကြောင်းမူကား ငါသည် မည်းတော်ထံ ၌ ကြားသမျှ သော အရာတို့ကို သင်တို့အားငါပြသ၏။ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက် သဖြင့် သင်တို့သည်သွား၍တည်ကြည်သောအသီးကို သီးမည့်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ မည်းတော် မှာတောင်းသမျှ တို့ကို ရမည်အကြောင်း သင်တို့ကိုငါခန့်ထား၏။ သင်တို့သည် အချင်းချင်း ချစ်စေခြင်းငှါ ဤပညတ် တို့ကိုငါပေး၏။

၁၅:၁၂ “ငါ့ပညတ်ဟူမူကား” သခင်ယေရှုမကြာခဏမိန့်ဆိုသုံးနှုံးချက်ဖြစ်သည် (၁၃:၃၄, ၁၅:၁၇, ၁ယော ၃:၁၁,၂၃, ၄:၇-၈, ၁၁-၁၂, ၁၉-၂၁, ၂ယော ၅)။

▣ “ငါသည်သင်တို့ကိုချစ်သည်နည်းတူ” Aorist Active Indicative ဖြစ်သည်။ ဤစကားသည် လက်ဝါးကပ်တိုင်ကို ရည်ညွှန်းတင်စားခြင်းဖြစ်ဟန်ရှိသည် (၁:၁၃)။ တဖန်ယေရှု၏မိမိကိုယ်ကို စွန့်သည်တိုင်ချစ်တော်မူသော မေတ္တာတော်ကို ယုံကြည်သူက တဖန်ထုတ်ဘော်ပြရန်ဖြစ်သည် (၂ကော ၅:၁၄-၁၅, ဂလာတီ ၂:၂၀, ၁ယော ၃:၁၆)။

▣ “သင်တို့သည်အချင်းချင်းချစ်ကြလော့” Present Active Indicative ဖြစ်၍ အမြဲမပြတ်မိန့်ဆိုချက်ဖြစ်သည်။ ချစ်ခြင်းသည် ဝိညာဉ်ပကတိအသီးဖြစ်သည် (ဂလာတီ ၅:၂၂)။ မေတ္တာဟူသည် ခံစားမှုတစ်ခုမျှသာမဟုတ်ပဲ လက်တွေ့လုပ်ဆောင်မှုတစ်ခုပင် ဖြစ်သည်။ လက်တွေ့ဆန်သည့်အသုံးအနှုံးဖြင့် အနက်ဖွင့်ထားသည် (ဂလာတီ ၅:၂၂-၂၃, ၁ကော ၁၃)။

၁၅:၁၃ “ကိုယ်အဆွေတို့အဘို့အလိုငှါကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာ” ရွေးနှုတ်ခြင်းအမှုအတွက် သခင်ယေရှု၏ ကိုယ်စားခံခြင်း၊ အစားထိုးခံခြင်း ကိုရည်ညွှန်းသည် (၁၀:၁၁, ၁၅,၁၇,၁၈, မာကု ၁၀:၄၅, ရောမ ၅:၇-၈, ၂ကော ၅:၂၁, ဟေရုယ ၅၃)။ လက်တွေ့ပြသော မေတ္တာဖြစ်သည်အတိုင်း ဤသို့လုပ်ဆောင်ရန် ခေါ်ယူခြင်းခံထားရသူများမှာ တပည့်တော်များသာတည်း။ (၁ယော ၃:၁၆)

၁၅:၁၄ “သင်တို့သည် ငါပညတ်သမျှတို့ကိုကျင့်စောင့်လျှင်” Third Class Conditional Sentence ဖြစ်သည်။ နာခံခြင်းအသက်တာဖြစ်သည့် မိတ်သဟာယအတွက် အနေအထားကိုပေးထားသည် (၁၄:၁၅, ၂၃-၂၄, ၁၅:၁၀, လုကာ ၆:၄၆)။ ယေရှုသည် ခမည်းတော်၌တည်၍ မေတ္တာတော်၌ မြဲမြံခြင်းရှိသည်နည်းတူ ကိုယ်တော်၏တပည့်တော်များကလည်း ထိုနည်း၎င်း ကျင့်ဆောင်ရန်ဖြစ်သည်။

☐ “ငါ၏အဆွေဖြစ်ကြ၏” အဆွေခင်ပွန်းချစ်ခြင်း (Phileō) နှင့် မကြာခဏတွဲဘက်အသုံးပြုသည့် Philos ဖြစ်သည်။ Koine Greek ၌ agapaō နှင့် Phileō တို့မှာ ဘုရား၏မေတ္တာရည်ညွှန်းခြင်း၌ ဝေါဟာရအနက်တူသည့် ကြိယာအသုံးအနှုံးအဖြစ် မကြာခဏတွေ့ရသည်။ (၁၁:၃ (Phileō) နှင့် ၅ (agapaō) ကိုနှိုင်းယှဉ်ချက် Phileō ကို ဘုရား၏မေတ္တာရည်ညွှန်းခြင်းအတွက် ၅:၂၀ ၌ အသုံးပြုထားသည်။

၁၅:၁၅ သခင်ယေရှုက (၁) ဘုရားသခင်နှင့်စပ်ဆိုင်သောသမ္မာတရားကို၎င်း (၂) အနာဂတ္တိအဖြစ်အပျက်များကို၎င်း တပည့်တော်တို့အား အသိပေးသည်။ တပည့်တော်တို့၏ ယုံကြည်မှုနှင့်ကိုးစားမှု တိုးပွားရန်အလို့ငှါ လည်း တန်ခိုးနိမိတ်လက္ခဏာတို့ကို ဘော်ပြခဲ့သည်။ ခမည်းတော်ထံမှ ကြားသမျှကိုလည်း တပည့်တော်များအား ပြန်လည်ဝေငွေသည်ဖြစ်ရာ (၃:၃၂, ၈:၂၆,၄၀, ၁၂:၄၉, ၁၅:၁၅) အခြားသူများ အားလည်း လက်ဆင့်ကမ်းဝေမျှဖို့ရန်ဖြစ်သည် (မသဲ ၂၈:၂၀)။

၁၅:၁၆ “သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည်သင်တို့ကိုရွေးကောက်သဖြင့်” သဒ္ဒါပိုင်းဆိုင်ရာ သော့ချက် တစ်ချို့ရှိသည်။

၁။ ကြိယာနှစ်လုံးမှာ Aorist Middle Indicative ဖြစ်၍ သခင်ယေရှုကိုယ်တော်တိုင် တကြိမ်တည်းအပြီးအပြတ် ၎င်းတို့ကို ရွေးချယ်သည် (၆:၄၀, ၁၃:၁၈, ၁၅:၁၆,၁၉)။

၂။ Adversative ဖြစ်သော alla (but)

၃။ ‘egō’ သို့မဟုတ် “ငါ” အထူးပြုဘော်ပြချက်

ဤနေရာ၌ လူ၏တုန့်ပြန်မှုနှင့် ရွေးချယ်မှတ်သားမှုအကြားဟန်ချက်ညီသည်။ နှစ်ချက်လုံးမှာ သမ္မာတရားနှင့်ညီပါသည်။ ဘုရားက သာ အစဉ်အစပြု၍ (၆:၄၄,၆၅, ၁၅:၁၆,၁၉) လူ့ဘက်ကတုန့်ပြန်မှုလိုအပ်သည် (၁:၁၂, ၃:၁၆, ၁၅:၄,၇,၉)။ ဘုရားနှင့်လူအကြား၌ အစဉ်အမြဲ ပဋိညာဉ်ဆက်နွယ်မှုသဘော ကရှိနေသည်။ (-လျှင်) အထူးဆွေးနွေးချက် ၃:၁၆ ကိုရှု။

“ရွေးကောက်ခြင်း” ဟူသော ကြိယာက တဆယ့်နှစ်ယောက်တို့ကို ရည်ညွှန်းသည်။ “ရွေးကောက်ခြင်း” အသုံးအနှုံးသည် ဓမ္မဟောင်းကျမ်း၌ အမှုတော်ဆောင်ရန် ရွေးကောက်ခြင်းနှင့် ဓမ္မသစ်ကျမ်း၌မူ ကယ်တင်ခြင်းအတွက် ရွေးကောက်ခြင်း အနက်အဓိပ္ပာယ်ကို ထပ်မံဖြည့်စွက်နားလည်ထားသည်။ ဓမ္မသစ်ယုံကြည်သူများမှာ ခရစ်တော်၏အသက်တာကဲ့သို့ အစေခံခြင်း ကိုယ်ကျိုးမဖက်ခြင်းနှင့် နိုင်ငံတော်အကျိုးအတွက် စတေးခံခြင်း ကောင်းသောအမှု၌ညီညွတ်ခြင်း တို့အတွက် ရွေးကောက်ထားခြင်းဖြစ်သည်။ ဤအချက်များ၌ သုံးသပ်သော် မိမိကိုယ်ကို ဗဟိုပြုသော ကျန်းသောလူသားမျိုးနွယ်က ပျက်ကွက်၍ နောက်ကြောင်းထင်ရှားလေသည်။

ရှင်ယောဟန်ခရစ်ဝင်၏ ဤဝိသေသ၌ ယေရှုမိန့်ဆိုချက်တို့နှင့်စပ်လျဉ်း၍ တပည့်တော်ဆယ်နှစ်ဦးကို ဦးတည်သည်သာမက ယုံကြည်သူ အယောက်စီတိုင်းအတိုအလိုငှါဖြစ်သည်။ ဤအချက်များက တပည့်တော်ဖြစ်ခြင်း၏ အဦးသီးသောအသီးအဖြစ် ပုံဆောင်သည်သာမက ၎င်းတို့၏ ဆက်နွယ်တော်စပ်မှုသည်

၁။ မျက်မြင်သက်သေအနေ၌ တမူထူးခြားခြင်း (ဝိညာဉ်တော်မှုတ်သွင်းခြင်း)

၂။ ခရစ်တော်၌ရှိသော ယုံကြည်သူအားလုံးအတွက် နာခံလိုက်လျှောက်ဘွယ်ဖြစ်၍ ထိုသူတို့အပေါ်ကိုယ်တော်အလိုရှိ သောအရာသည် ယုံကြည်သောသူအယောက်စီတိုင်းအပေါ် ကိုယ်တော်၏အလိုတော်ပင်ဖြစ်သည်။

☐ “ငါသည်သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်း” Present Active Subjective သုံးခုတွေ့ရရာ (၁) သွား၍ (၂) တည်ကြည်သောအသီး (တည်နေခြင်း) (၃) သီးမည်အကြောင်းတို့ဖြစ်သည်။ ယုံ ကြည်သူတို့၌ ခရစ်တော်၏မဟာစေစားချက်ရှိနေသည် (မသဲ ၂၈:၁၉-၂၀, လုကာ ၂၄:၄၆-၄၇, တမန်တော် ၁:၈)။ ရွေးကောက်ခြင်း၏ သီဩလော်ဂျီဆိုင်ရာ အသွင်အပြင်ကို တမန်တော် ၂၀:၂၈, ၁ကော ၁၂:၂၈, ၂တိ ၁:၁၁, တို့၌တွေ့နိုင်သည်။ အပြစ်သားများ ကိုယ် စား ခရစ်တော်၏အသေခံခြင်း၌လည်း ဤအသုံးအနှုံးကိုအသုံးပြုထားသည် (၁၀:၁၁,၁၅, ၁၇-၁၈, ၁၅:၁၃)။

☐ “ငါ့နာမကိုအမှီပြု၍” ယုံကြည်သူ၌ ယေရှု၏စရိုက်လက္ခဏာ ထင်ဟပ်ပေါ်လွင်ရန်ဖြစ်သည်။ ဤစာစုသည် ၁ယော ၅:၁၄ မှ “ဘုရားသခင်၏အလိုတော်” နှင့် အဓိပ္ပာယ်တူဝေါဟာရဖြစ်သည်။ ၁၄:၁၃-၁၅ ၌ကဲ့သို့ပင် ချစ်ခြင်းမေတ္တာနှင့် အဖြေရသောဆုတောင်းချက်သည် ဤနေရာ၌ ဆက်နွယ်လျက်ရှိသည်။ အထူးဆွေးနွေးချက် သခင်ဘုရား၏အလိုတော် ၁၄:၁၃-၁၄ ကိုရှု။

၁၅:၁၇ “သင်တို့သည်အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကိုငါပေး၏” အခဏ်းငယ် ၁၂ မှမှတ်စုကိုရှု။ အဖြေရသော ဆု တောင်းချက်သည် မေတ္တာနှင့်လုပ်ဆောင်မှုအပေါ် ဆက်စပ်ပတ်သက်၍နေတတ်သည်။

ကျမ်းချက် ၁၅:၁၈-၂၅ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမုန်းမိငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင် လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကိုချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ ကျွန်ုပ်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှင်းဆဲလျှင် သင်တို့ကိုညှင်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကိုနားထောင်ကြလိမ့်မည်။ ထိုသူတို့သည် ငါ့ကိုစေလွှတ်သောသူကို မသိသည်ဖြစ်၍ ငါ၏နာမကြောင့်သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည် ငါသည်လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား မိမိတို့အပြစ်ကို ဝှက်၍မထားနိုင်ကြ။ ငါ့ကို မုန်းသောသူသည် ငါ့မည်းတော်ကိုမုန်း၏။ ငါသည် အခြားသူမပြုဘူးသော အမှုတို့ကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌ အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့မည်းတော်ကိုမုန်းကြ၏။ သို့ဖြစ်လျှင် အကြောင်းမရှိဘဲ ငါ့ကို မုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။

၁၅:၁၈ “လျှင်” First Class Conditional Sentence ဖြစ်၍ ကျမ်းရေးသူ၏ ရှုထောင့်အမြင် သို့မဟုတ် ဦးတည်ရေးသားချက် အတွက် အမှန်ဖြစ်ကြောင်း ခံယူထားသည်။ ကျရှုံးသောလူသားမျိုးနွယ် ဤလောကသည် ယေရှုနောက်တော်လိုက်သူများအား မုန်းတီးကြ၏။

☐ “လောကီသား” ဤဝေါဟာရကို ယောဟန်က (၁) လောကသားအပေါင်းတို့အားတင်စားသော ဤကမ္ဘာလောက (၃:၁၆) နှင့် (၂) ဘုရားနှင့်ဝေးကွာ၍မသက်ဆိုင်သည့် လူ့ဘောင်အဖွဲ့အစည်းနှင့်ကြိစည်လုပ်ဆောင်မှုတို့၌ အသုံးပြုလေ့ရှိသည်(၁၀:၈, ၁ယော ၂:၁၅-၁၇)။ အထူးဆွေးနွေးချက် ၁၄:၁၇ ကိုရှု။

☐ “သင်တို့ကိုမုန်းလျှင်” Present Active Indicative ဖြစ်ရာ ဆက်လက်ရှိနေဆဲ ဤလောက၏မုန်းတီးမှုပင်ဖြစ်သည် (၂:၂၀)။

☐ “သင်တို့ကိုမုန်းမိငါ့ကိုမုန်းကြသည်ကို” နာမ်စားဖြစ်သော “ငါ့ကို” ကို အထူးပြုထားသည် (၇:၇)။ ဤလောကက ဘုရားသခင်ကိုငှင်း၊ မေရှိယကိုငှင်း နှင့် ကိုယ်တော်၏သားသမီးများအားငှင်း ဆန့်ကျင်ဘက်ပြုလျက် နေကြောင်း ဘော်ပြနေသည် (၁၇:၁၄, ၁ယော ၃:၁၃)။

ယုံကြည်သူသည် ခရစ်တော်၏မေတ္တာ၌ တစ်လုံးတဝတည်းဖြစ်သလို ခရစ်တော်အားညှင်းပန်းခြင်း၌လည်း ယုံကြည်သူက တစ်လုံးတဝတည်း စာရင်းဝင်မှုရှိသည် (ရောမ ၈:၁၇, ၂ကော ၁၅:၇, ဖိလိပ္ပိ ၃:၁၀, ၁ပေ ၄:၁၃)။ ခရစ်တော်၌တစ်လုံးတဝတည်းဖြစ်ခြင်း၌ ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်းကို ခံစားရသည်သာမက ညှင်းပန်းနှိပ်စက်မှုနှင့် သေခြင်းတိုင်အောင်လည်း ခံစားရနိုင်သေးသည်။

☐ “သိမှတ်ကြလော့” Present Active Indicative ဖြစ်သည်။ ဤလောက၏ ညှင်းပန်းနှိပ်စက်မှုကို ရင်ဆိုင်နိုင်ရန် သမ္မာတရားကသာ ယုံကြည်သူအား အထောက်အမပြုပါမည်။

၁၅:၁၉ “လျှင်” Second Class Conditional Sentence ဖြစ်၍ “ရည်ညွှန်းဦးတည်ချက်နှင့်ဆန့်ကျင်ဘက်” ဟုခေါ်သည်။ “လောကီနှင့် မဆက်ဆံသောသင်တို့သည် လောကီနှင့်ဆက်ဆံလျှင် သင်တို့ကိုချစ်သော လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသော သင်တို့ကိုချစ်ကြလိမ့်မည်” ဟု အနက်ပြန်နိုင်သည်။

၁၅:၂၀ “ကျွန်ုပ်သည်မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်” ဤစကားစုကို ၁၃:၁၆ နှင့်နှိုင်းယှဉ်သော် သခင်ယေရှုက ဤဆိုရိုးစကားအား အသွင်အမျိုးမျိုး၌ သုံးကြောင်း ထင်ရှားစွာတွေ့ရသည်။

☐ “အောက်မေ့ကြလော့” ဤအချက်သည် အခဏ်းငယ် ၁၈ကဲ့သို့ Present Active Imperative တခု၊ သို့တည်းမဟုတ် Present Active Indicative မေးခွန်းပုံစံတခုလည်း ဖြစ်ဘွယ်ရှိသည် (LB)။

☐ “သူတို့သည်ငါ့ကိုညှင်းဆဲလျှင်...ငါ့စကားကိုနားထောင်လျှင်” First Class Conditional Sentence နှစ်ခုဖြစ်ရာ ကျမ်းရေးသူ၏အမြင်ရှုထောင့်မှ အမှန်ဖြစ်ကြောင်းခံယူထားသည်။ “ညှင်းဆဲခြင်း” ဝေါဟာရသည် သားရဲတိရိစ္ဆာန်တစ်ကောင်၏ လိုက်လံသတ်ဖြတ်ခြင်းကဲ့သို့ ဆိုလိုထားသည်။ ဤဆုတ်ယုတ်ကျဆင်းသော လောကအသက်တာ၌ ညှင်းပန်းနှိပ်စက်ခြင်းဟူသည် ခရစ်

တော်၏ နောက်လိုက်တို့အတွက် ဖြစ်ရိုးဖြစ်စဉ်သာတည်း (မသဲ ၅:၁၀-၁၂, ယော ၁၆:၁-၃, ၁၇:၁၄, တမန်တော် ၁၄:၂၂, ရောမ ၅: ၃-၄, ၈:၁၇, ၂ကော ၄:၁၆-၁၈, ၆:၃-၁၀, ၁၁:၂၃-၃၀, ဖိလိပိ ၁:၂၉, ၁သက် ၃:၃, ၂တီ ၃:၁၂, ယာကုပ် ၁:၂-၄, ၁ပေ ၄:၁၂-၁၆)။ သို့သော်ငြားလည်း တမန်တော်တို့၏စကားကို အချို့ကငြင်းပယ်၍ ညှင်းပန်းခြင်းပင်ပြုသော်လည်း တဖက်မှ နားထောင်တုန့်ပြန်သူ များလည်း ရှိနေပေသေးသည်။ ဤအရာသည် အမှန်ဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင်က သက်သေပြခြင်းဖြစ်သည်။

၁၅:၂၁ “ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍” ခမည်းတော်ကိုအထင်အရှားရည်ညွှန်းထားသည်။ တပါးအမျိုးသားများနည်းတူ ယုဒလူတို့လည်း ဘုရားသခင်ကိုမသိကြကြောင်း နားလည်စေသည်။ “သိခြင်း” ဝေါဟာရကို ဓမ္မဟောင်း ကျမ်း၌ ကိုယ်တိုင်ကိုယ်ကျ ဆက်နွယ်တော်စပ်မှုအတွက် အသုံးပြုထားသည် (ကမ္ဘာဦး ၄:၁, ယေရမိ ၁:၅)။ ဤလောကက ယုံကြည်သူ တို့အား ညှင်းဆဲခြင်းမှာ (၁) ၎င်းတို့ညှင်းဆဲသတ်ဖြတ်သောယေရှုနှင့်သက်ဆိုင်သောကြောင့် (၂) မှန်သောဘုရားကိုမသိမမြင်သော ကြောင့် ဖြစ်သည်။

၁၅:၂၂ “ငါသည်လာ၍...မပြောလျှင်” နောက်ထပ် Second Class Conditional Sentence ဖြစ်၍ ဦးတည်ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ “ငါသည်လာ၍ဟောပြောသည့်အရာကို မဟောပြောလျှင် အပြစ်ရှိသောထိုသူတို့၌ အပြစ်မရှိ” ဟုနားလည်နိုင် သည်။ တာဝန်ရှိမှုသည် အသိတရားနှင့်ဆက်စပ်ပတ်သက်မှုရှိသည်။ (အထူးဆွေးနွေးချက် “မဖြေလွှတ်နိုင်သောအပြစ်” ၅:၂၁ ကိုရှု။) ဤ ကျမ်းချက်တို့၌ အသီးမဲ့သောအကိုင်းအခက် (ယုဒနှင့်ယုဒလူများ) တို့သည် သဘာဝတရားအားဖြင့် ဖွင့်ပြခြင်းခံရသူတို့ထက် အသိတရားအတွက် မဟာအခွင့်အရေးကို များစွာရခဲ့ကြလေသည်။ (တပါးအမျိုးသားများ၊ ဆာလံ ၁၉:၁-၆, ရောမ ၁:၁၈-၂၀ သို့မဟုတ် ၂:၁၄-၁၅)

၁၅:၂၃ ယေရှုကိုအစဉ်ဆန့်ကျင်ဘက်ပြုနေခြင်းသည် ဘုရားသခင်ကိုအစဉ်ဆန့်ကျင်ဘက်ပြုခြင်းတည်း။ (၂:၄)

၁၅:၂၄ “လျှင်” နောက်ထပ် Second Class Conditional Sentence ဖြစ်၍ “ဦးတည်ရည်ညွှန်းရာနှင့် ဆန့်ကျင်ဘက်” ကို ပြထား သည်။ “ငါသည် အခြားသူမပြုဘူးသော်လည်း ငါပြုသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် အပြစ်ရှိသောသူထိုသူတို့၌ အပြစ်မရှိ” ဟု အနက်ဖွင့်နိုင်သည်။

“အလင်း” က လူ၏တာဝန်ရှိမှုကို ဆောင်ကျဉ်းလာသည် (၁:၅, ၈:၁၂, ၁၂:၃၅, ၄၆, ၁ယော ၁:၅, ၂:၈, ၉, ၁၁, မသဲ ၆:၂၃)။

☐ **“သူတို့သည်ထိုအမှုကို မြင်ရ၍ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ၏”** နှစ်ချက်လုံး Present Active Indicative မပြောင်းလဲသည့် သဘောထားကိုတော်ပြသည်။ ယေရှုကိုငြင်းပယ်ခြင်းသည် ခမည်းတော်ကိုငြင်းပယ်ခြင်းသာဖြစ်သည် (၁ယော ၅:၉-၁၃)။

၁၅:၂၅ ဆာလံ ၃၅:၁၉, ၆၉:၁၄ မှ ကိုးကားတော်ပြရာ၌ “ပညတ္တိကျမ်းစာ” သို့မဟုတ် “Torah” အသုံးအနှုံးကို သုံးသည်မှာ အံ့ဩ ဘွယ်ဖြစ်သည်။ သာမန်အားဖြင့် “ပညတ္တိကျမ်းစာ” ဟူသော အသုံးအနှုံးကို မောရှေရေးသားသော ကျမ်းဖြစ်သော ကမ္ဘာဦးကျမ်းမှ တ ရားဟောရာ ကျမ်းအထိကို ရည်ညွှန်းလေ့ရှိသည်။

ထင်ရှားစွာတော်ပြတော်မူသော အရာတို့ကို မြင်လျက်နှင့် ယေရှုအားယုဒတို့၏ ငြင်းပယ်မှုသည် လုံးဝအလျှင်းမယုံကြည်လိုကြောင်း ဆက်စပ်၍ သိမြင်နိုင်သည် (ဟောရှာယ ၆:၉-၁၃, ယေရမိ ၅:၂၁, ရောမ ၃:၉-၁၈)။

ကျမ်းချက် ၁၅:၂၆-၂၇ ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံကြလိမ့်မည်။

၁၅:၂၆ “သင်တို့ဆီသို့ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ” ဝိညာဉ်တော်ကို ခမည်းတော်နှင့်သား တော် နှစ်ပါးလုံးက စေလွှတ်တော်မူခြင်းဖြစ်သည် (၁၄:၁၆, ၂၆, ၁၅:၂၆, ၁၆:၇)။ ရွေးနှုတ်ကယ်တင်ခြင်းအမှု၌ တစ်ဆူဘုရားမှ ပုဂ္ဂိုလ် သုံးပါးလုံး၏ ပါဝင်ပတ်သက်မှု ကဏ္ဍအသီးသီး ရှိလေသည်။

☐ **“သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်”** ခမည်းတော်ကိုဖွင့်ပြသောသူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်၏ ဝိသေသကို အသုံးပြုတော်ပြသည် (၁၄:၁၇, ၂၆, ၁၅:၂၆, ၁၆:၁၃)။ အထူးဆွေးနွေးချက် “သမ္မာတရား” ၆:၅၅ နှင့် ၁၇:၃ ကိုရှု။

☐ **“ငါ၏အကြောင်းကို သက်သေခံလိမ့်မည်”** ဝိညာဉ်တော်၏လုပ်ဆောင်မှုသည် သခင်ယေရှုနှင့် သွန်သင်တော်မူချက်တို့ကို သက်သေခံခြင်းဖြစ်သည် (၁၄:၂၆, ၁၆:၁၃-၁၅, ၁ယော ၅:၇)။

၁၅:၂၇ “သင်တို့သည်လည်း ... သက်သေခံကြလိမ့်မည်” “သည်လည်း” ဟူသည့်အချက်မှာ အထူးပြုလိုအပ်သည့်အချက်ဖြစ်သည်။ Present Active Imperative လည်းဖြစ်သည်။ သခင်ယေရှု ဤလောက၌ ရှိစဉ်အတွင်း (လုကာ ၂၄:၄၈) ကိုယ်တော်နှင့် အတူရှိခဲ့သော (တမန်တော်များနှင့်အခြားသူများ) ဓမ္မသစ်ကျမ်းရေးသူများအား ဝိညာဉ်တော်၏ မှတ်သွင်းဘော်ပြခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အထူးဆွေးနွေးချက် “ယေရှု၏ သက်သေများ” ၁:၈ နှင့် ၁၄:၂၆ ကိုရှု။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်သင်၏ အနက်ဖွင့်ဆိုမှုသည် သင်၌သာတာဝန်ရှိသည်။ ယုံကြည်သူတိုင်း ကိုယ်စီရထားသည့်အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသောအခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

- ၁။ “တည်နေခြင်း” ၏ ပတ်သက်မှုကား အဘယ်နည်း?
- ၂။ တည်နေခြင်းမရှိသည့်ယုံကြည်သူကား အဘယ်သို့နည်း? အသီးမသီးသောအသက်တာသည်လည်း အဘယ်သို့နည်း?
- ၃။ စစ်မှန်သောတပည့်တော်ဖြစ်ခြင်း၏ သက်သေများကိုဘော်ပြပါ။
- ၄။ ခံစားပေးဆပ်ရခြင်းသည် ခရစ်ယာန်အသက်တာအတွက် မည်လျှင် မျက်မှောက်ခေတ်ကျွန်ုပ်တို့အခြေအနေကို မည်သို့ သုံးသပ်မည်နည်း?
- ၅။ အခန်းငယ် ၁၆ ကို သင်၏နှုတ်ထွက်ဖြင့်ရှင်းပြပါ။

အခဏ်းကြီးတစ်ဆယ့်ခြောက်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောစာပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ဤလောက၏ မုန်းတီးမှု (၁၅:၁၈-၁၆:၄က)	ရောက်လတ္တံ့သောငြင်း ပယ်ခြင်း (၁၅:၂၆-၁၆:၄)	ဤလောကနှင့်ခရစ်ယာန် တို့၏ဆက်နွယ်မှု ၁၆:၁-၄က	သန့်ရှင်းသောဝိညာဉ် လုပ်ဆောင်မှု ၁၆:၄ခ-၁၁	တပည့်တော်များနှင့်ဤ လောက (၁၅:၁၈-၁၆:၄က)
ဝိညာဉ်တော်၏လုပ် ဆောင်မှု ၁၆:၄ခ-၁၁	သန့်ရှင်းသောဝိညာဉ် တော်လုပ်ဆောင်မှု ၁၆:၅-၁၅	၁၆:၁၂-၁၅	သန့်ရှင်းသောဝိညာဉ် လုပ်ဆောင်မှု ၁၆:၄ခ-၁၁	လာလတ္တံ့သော ဥပဇ္ဈာယ်ဆရာ ၁၆:၄ခ-၁၅
၁၆:၁၂-၁၅ ဝမ်းနည်းခြင်းမှတဖန် ဝမ်းမြောက်ခြင်း ၁၆:၁၆-၂၄	ဝမ်းနည်းခြင်းမှတဖန် ဝမ်းမြောက်ခြင်း ၁၆:၁၆-၂၄	၁၆:၁၆-၂၄	၁၆:၁၂-၁၅ ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း ၁၆:၁၆ ၁၆:၁၇-၁၈ ၁၆:၁၉-၂၂ ၁၆:၂၃-၂၄	ပြန်ကြွလာမည့် ယေရှု ၁၆:၁၆ ၁၆:၁၇-၂၈
ငါသည်ဤလောက ကိုအောင်မြင် ၁၆:၂၅-၃၃	ဤလောကကိုအောင် သောယေရှု ၁၆:၂၅-၃၃	၁၆:၂၅-၂၈ ၁၆:၂၉-၃၃	ဤလောကကိုအောင် မြင်ခြင်း ၁၆:၂၅-၂၈ ၁၆:၂၉-၃၀ ၁၆:၃၁-၃၃	၁၆:၂၉-၃၃

ဖတ်ရှုရန်လမ်းညွှန်

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်ကို စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့်အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

ယောဟန် ၁၆:၁-၃၃ မှ ကျမ်းအဆက်အစပ်များကို ခြုံငုံသုံးသပ်ခြင်း၊

က။ ကျမ်းအဆက်အစပ်အရ ၁၅:၁၈ မှ ၁၆:၄က သည် အကြောင်းအရာတစ်ခုတည်းဖြစ်သည်။ အခဏ်းကြီး၊ အခဏ်းငယ် အပိုဒ်ခွဲထားခြင်းသည် ဝိညာဉ်တော်မူတ်သွင်းချက်အရမဟုတ်ဘဲ စာပိုဒ်ခွဲခြင်း၊ အချို့ကိုစာလုံးကြီးသုံးခြင်း၊ ဝါကျအဖြတ်အတောက်၊ အခဏ်းငယ်အထားအသို စသည်တို့မှာ နောက်ပိုင်းမှသာ စီစဉ်နေရာချခြင်းသာဖြစ်သည်။

ခ။ ဝိညာဉ်ရေးရာ၌ ပျောက်ဆုံးနေသူတို့အတွက် ဝိညာဉ်တော်၏လုပ်ဆောင်မှုကို ၁၆:၈-၁၁ တွင် တွေ့ရပြီး၊ ကယ်တင်ခြင်းရပြီးသူတို့၌ ၁၆:၁၂-၁၅ ၌တော်ပြထားသည်။ ဝိညာဉ်တော်၏လုပ်ဆောင်မှု အကျဉ်းကို Samuel J.Mikolaski ၏ *The Theology of the New Testament* ,” *The Exposition Bible Commentary*, Vol.1 ၌ ဤသို့တွေ့ရသည်။

ဓမ္မသစ်ယုံကြည်ခံယူချက်၌ “သန့်ရှင်းခြင်းအသက်တာ” သည် “ဖြောင့်မတ်ခြင်းအသက်တာ” နှင့် နီးစပ်စွာဆက်နွယ်မှု ရှိနေသော်ငြားလည်း အကယ်စင်စစ် ခြားနားမှုရှိသည်။ ဓမ္မဟောင်း၌ကဲ့သို့ပင် သန့်ရှင်းခြင်းဟူသည် ပထမအချက်၌ တမူထူးခြားသော ဘုရား၏ သန့်ရှင်းခြင်းမျိုးကိုညွှန်ပြ၍ ဒုတိယအချက်အနေဖြင့် ကိုယ်ကျင့်တရားအရည်အသွေးနှင့် ဘုရားကြိုက်နှစ်သက်သော ဆက်နွယ်မှုကို

ဦးတည်ထားသည်။ သန့်ရှင်းခြင်းအသက်တာဟူသည် တစ်စုံတစ်ခုကို ခရစ်တော်၌ တလုံးတဝတည်းဖြစ်စေ၍ ထိုသူ၏ဝိညာဉ်ရေးရာ အသက်တာကို အသစ်တဖန်ဖြစ်စေသည့် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုဖြစ်သည်။ အကျိုးဆက်အဖြစ် ဓမ္မသစ်ဝေါဟာရများ ဖြစ်သော ဝိညာဉ်တော်၌ပစ္စိမ္မိဒ်ပေးခြင်း (၁ကော ၁၂:၁၃) ဝိညာဉ်တော်တံဆိပ်ခတ်ခြင်း (ဧဖက် ၁:၁၃,၁၄, ၄:၃၀) ဝိညာဉ်တော်ကျိန်းဝပ်ခြင်း (ယော ၁၄:၁၇, ရောမ ၅:၅, ၈:၉-၁၁, ၁ကော ၃:၁၆, ၆:၁၉, ၂တိ ၁:၁၄) ဝိညာဉ်တော်၏သွန်သင်ဖွင့်ပြခြင်း (ယော ၁၄:၂၆, ၁၆:၁၂-၁၅) ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း (ဧဖက် ၅:၁၈) နှင့် ဝိညာဉ်အသီး (ဂလာတိ ၅:၂၂-၂၃) စသည်တို့ကို တွေ့လာရသည်။ “သန့်ရှင်းခြင်းအသက်တာ” သည် “ဖြောင့်မတ်ခြင်းအသက်တာ” နှင့် ဆက်စပ်မှုရှိ၍ ဘုရားသခင်ရှေ့တော်မှောက်ရပ်တည်ချက်တခု (ဟေဗြဲ ၁၀:၁၀) ဖြစ်ပြီး အသစ်သောစုံလင်ခြင်းသို့ တိုးတက်မှုကဲ့သို့ ဆင်ခြင်နိုင်ပေမည်။

- ဂ။ ၁၃:၃၆၊ ၁၄:၅၈ နှင့် ၂၂ တို့ကဲ့သို့ပင် အခင်းငယ် ၁၇သည် တမန်တော်တို့၏ နောက်ထပ်မေးခွန်းတခုဖြစ်သည်။
- ဃ။ ၁၄:၃၁ မှ “ဤအရပ်မှထ၍သွားကြကုန်အံ့” နှင့် ၁၈:၁ နှစ်ချက်ကို ပေါင်းစည်းသုံးသပ်သော် အခင်းကြီး ၁၅-၁၇ မှသခင်ယေရှု၏ မိန့်ဆိုချက်တို့သည် အထက်ခန်းမှမဟုတ်ပဲ၊ ဗိမာန်တော်ကိုဖြတ်၍ ဂေသရှေ့မန်သွားရာလမ်းတလျှောက်၌ ဖြစ်မည်ဟု အများကယုံကြည်ကြသည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း။

ကျမ်းချက် ၁၆:၁-၄ သင်တို့သည် စိတ်မပျက်စေခြင်း၌ ဤစကားကိုငါဟောပြော၏။ လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည်ကား ဘုရားဝတ်ကိုငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။ ခမည်းတော်ကိုမသိ။ ငါ့ကိုလည်းမသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။ ထိုအချိန်ကာလရောက်သောအခါ ငါသည် အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်း၌ ယခုပင်ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူငါရှိသောကြောင့် ဤသို့မပြောဘူးသေး။

- ၁၆:၁ “သင်တို့သည်စိတ်မပျက်စေခြင်း၌”
- NASB -“သင်တို့သည်ထိမိလဲစရာအမှုမှ ကင်းဝေးစေခြင်း၌”
- NKJV -“သင်တို့သည် ထိမိလဲစရာ မပြုမိစေခြင်း၌”
- NRSV -“သင်တို့ထိမိလဲစရာ မရှိစေခြင်း၌”
- TEV -“သင်တို့၏ယုံကြည်ခြင်း မရွေ့လျော့စေခြင်း၌”
- NJB -“သင်တို့သည် မလဲစေခြင်း၌”

ဤဂရိဝေါဟာရ (Aorist Passive Subjective of skandalizō, BAGD 752) သည် မူရင်းအားဖြင့် တည်ကြက်အသုံးပြု၍ တိရိစ္ဆာန်များ ဖမ်းရန်ထောက်ချောက်ဆင်ခြင်း၌ အသုံးပြုသော စကားလုံးဖြစ်သည်။ “လဲကျခြင်း” ဟုမကြာခဏ အနက်ပြန်လေ့ရှိကြသည် (မသံ ၁၃:၂၁, ၂၄:၁၀, မာကု ၄:၁၇, ၁၄:၂၇,၂၉)။ ဤကျမ်းချက်၌ အသုံးပြုသည့်တင်စားဘော်ပြချက်သည် ယုဒလူများနှင့် ဘာသာရေးခေါင်းဆောင်များတို့၏ မုန်းတီးလုပ်ဆောင်မှုအား ယုံကြည်သူများ သတိမပြုပဲမနေရန် ရည်ညွှန်းထားသည်။

၁၆:၂ “သင်တို့ကိုတရားစရပ်မှနှင်ထုတ်ကြလိမ့်မည်” ယုဒဘာသာမှ ဝိုင်းဝန်းပယ်ကျဉ်းခြင်းကို ရည်ညွှန်းသည်။ (၉:၂၂,၃၄, ၁၂:၄၂) ဤသို့ ယုဒတို့၏ ဖယ်ကျဉ်းပုံလုပ်ထုံးကို များစွာ မသိရှိရပေ။ တရားစရပ်၌ကိုးကွယ်ခြင်းမှ ယာယီနှင့် ရာသက်ပန်ဖယ်ကျဉ်းမှု နှစ်မျိုးလုံးကိုတွေ့ရသည်။ အေဒီ ၇၀ ယေရှုလင် ဖျက်ဆီးခြင်းခံရပြီး နောက်ပိုင်း၌ပါလက်စတိုင်း ရှိ Jamnia တွင် တရားစရပ်ကို ကွယ်မှုမှ ခရစ်ယာန်များအား နှင်ထုတ်ဖယ်ရှားလိုသည်အလျောက် ခရစ်တော်နှင့်ဆက်စပ်၍ “တိုင်တည်ကျိန်ဆိုခြင်း” အလေ့ ပိုမိုကြီးထွားလာခဲ့သည်။ ဤအချက်အားဖြင့် နောက်ဆုံး၌ ခရစ်တော်၏နောက်လိုက်များနှင့် ဒေသန္တရယုဒတရားစရပ် များအကြား ကွဲပြားသွားရန်တွန်းအားဖြစ်လာလေသည်။

☐ “သင်တို့ကိုသတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကိုငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်” ယုဒခေါင်းဆောင်များ ဤသို့ဧကန်တွေးထင်ခဲ့ကြသည် (ဟေရှာယ ၆၆:၅, မသံ ၅:၁၀-၁၂, ၁၀:၃၂)။ တာရှုမြို့သားရှောလု (ပေါလု) သည် ဘာသာရေးစိတ်အားထက်သန်မှုဖြင့် မှားယွင်းစွာဦးဆောင်ခဲ့သည်။ (တမန်တော် ၂၆:၉-၁၁, ဂလာတိ ၁:၁၃-၁၄)

၁၆:၃ “ထိုသို့ပြုကြလိမ့်မည်” နိမ့်ချခြင်းနှင့်တန်ခိုးတော်ရှင်အား ဝန်ခံအပ်နှံခြင်း၌ လုံလောက်မှုမရှိတော့ဘဲ မကောင်းသောအရာ မှားယွင်းသောအရာနှင့် အယူသီးခြင်းတို့မှာ ဘုရားသခင်၏ နာမတော်ကို အသုံးပြု၍ဖြစ်ပျက်လေတော့သည်။

▣ “ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်းမသိသောကြောင့်” နက်နဲသောမိတ်သဟာယကို ရည်ဆောင်သော ဓမ္မဟောင်းအသုံးအနှုံး “သိခြင်း” ကို ရည်ညွှန်းသည် (ကမ္ဘာဦး ၄:၁၊ ယေရမိ ၁:၅)။ ယေရှုကိုငြင်းပယ်ခြင်းသည် အမြင့်ဆုံးသောဘုရားအား ငြင်းပယ်ခြင်းသာ ဖြစ်ကြောင်းအခိုင်အမာပြောဆိုသည် (၈:၁၉၊ ၁၅:၂၁၊ ၁ယော ၅:၉-၁၂)။

ဝိညာဉ်မျက်စိကန်းခြင်းနှင့် ဤလောက၏ဥပက္ခာပြုခြင်းအား ယောဟန်ကမကြာခဏဘော်ပြထားသည် (၁:၁၀၊ ၈:၁၉၊ ၅၅၊ ၁၅:၂၁၊ ၁၆:၃၊ ၁၇:၂၅)။ သို့သော် သားတော်ကြွလာရခြင်းသည် ဤလောကကိုကယ်တင်ရန် (၃:၁၆) နှင့် ခမည်းတော်အား ဤလောကကိုယ်တော်အားဖြင့် သိမြင်မည့်အကြောင်း ထင်ရှားဘော်ပြရန် (၁၇:၂၃) ဖြစ်သည်။

၁၆:၄ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖယ်ကျဉ်ခံရခြင်းအလယ်၌ တပည့်တော်တို့၏ယုံကြည်ခြင်း မရွေ့လျော့ရခြင်းအလို၌ သခင်ယေရှုက ကြိုတင်ဘော်ပြ၍ ထောက်မအားပေးခြင်းဖြစ်သည် (၁၃:၁၉၊ ၁၄:၂၉)။

သခင်ယေရှု၏ အမှုတော်မြတ်နှင့် တမန်တော် တစ်ဆယ့်နှစ်ပါးတို့အား အထူးရွေးကောက်ခြင်းအစပြုရာကို “အစအဦး၌” ဟု ဘော်ပြသည်။

ကျမ်းချက် ၁၆:၅-၁၁ ငါ့ကိုစေလွှတ်တော်မူသောသူထံသို့ ယခုငါသွားရမည်ဖြစ်၍ အဘယ်အရပ်သို့သွားမည်နည်းဟု သင်တို့မမေးကြ။ ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ရောက်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား ငါသွားလျှင်သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ် ကို ၎င်း၊ အပြစ်ကင်းခြင်းကို ၎င်း၊ အပြစ်စီရင်ခြင်းကို ၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။ ငါ့ကိုမယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကိုဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၍ သင်တို့သည် နောက်တစ်ဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့် အပြစ်ကင်းခြင်းကိုဘော်ပြမည်။ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကို ခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။

၁၆:၅ “အဘယ်အရပ်သို့သွားမည်နည်းဟု သင်တို့မမေးကြ” ဤမေးခွန်းကို ၁၃:၃၆ ၌ ပေတရုမေးခဲ့ပြီးဖြစ်သော်လည်း သခင်ယေရှု ၎င်းတို့အား စွန့်ခွာတော့မည်ဖြစ်ရာ နာကျင်ခံစားရမှုနှင့် ၎င်းတို့၌ မည်သို့ဖြစ်လာမည်အကြောင်း မေးပြီးနောက် ထိုအခြင်းအရာ များအားဖြင့် ချက်ခြင်းစိတ်ရှုပ်ထွေးသွားဟန်ရှိသည် (၆)။ ယော ၁၄:၁-၃က ယေရှု ကောင်းကင်သို့ပြန်တက်ကြွခြင်းကို လိပ်မူဘော်ပြထားသည် (တမန်တော် ၁:၉-၁၁)။

ခရစ်ဝင်ကျမ်းများဟူသည် သခင်ယေရှု၏စကားတော်တစ်လုံးချင်းစီတိုင်းကို လိုက်လံရေးသားမှတ်တမ်းပြုခြင်းမျိုး မဟုတ်ကြောင်း သတိချပ်သင့်သည်။ နှစ်များကြာညောင်းပြီးမှ သီသြလော်ဂျီဆိုင်ရာ ရည်ရွယ်ချက်အတိုအလို၌ ပြန်လည်စုစည်းမှတ်တမ်း ပြုရခြင်းဖြစ်သည်။ ဝိညာဉ်တော်မှတ်သွင်းဖွင့်ပြမှုအောက်၌ ကျမ်းရေးသူတို့မှာ ယေရှု၏စကားတော်တို့အား ရွေးချယ်ပြင်ဆင်၍ ဆီလျော်အောင် လုပ်ဆောင်ခွင့်ရှိလေသည်။ (Gordon Fee and Douglas Stuart, *How to read the Bible For All It's Worth* ကိုရှု။) ယေရှု၏ နှုတ်တော်အထဲ ၎င်းတို့၏စကားလုံးများကို လိုသလိုသွပ်သွင်းခွင့် ၎င်းတို့၌မရှိပါ။ ယေရှု၏စကားတော်၊ ဩဝါဒမှ သီသြလော်ဂျီဆိုင်ရာ တည်ဆောက်ပုံနှင့် အဓိကပစ်မှတ်ထားထားသည့် ပရိတ်သတ်တို့အား ဧဝံဂေလိလုပ်ဆောင်မှုများက ခရစ်ဝင်ကျမ်းများထဲမှ ခြားနား သောအချက်များတို့ကို ရှင်းလင်းနားလည်စေပါသည်။

၁၆:၆ “သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ရောက်ကြ၏” Perfect Active Indicative ဖြစ်သည်။ အထက်ခန်းမှ အဖြစ်အပျက်သည် ဝမ်းနည်းစရာအကြောင်းများထဲမှ တစ်ချက်ဖြစ်သည် (၁၄:၁၊ ၁၆:၆၊ ၂၂)။ ဟေဗြဲဘာသာစကား နောက်ခံအနက်အရ လူတိုင်း၏ စိတ်၊ ခံစားချက်၊ ဆန္ဒ အားလုံးပေါ်ခြုံငုံ၍ ဝမ်းနည်းရခြင်းဖြစ်သည်။ အထူးဆွေးနွေးချက် ၁၂:၄၀ ကိုရှု။

၁၆:၇ “ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်” ယေရှုသည် ခန္ဓာအားဖြင့် တစ်ချိန်တွင်တစ်နေရာတည်း၌သာ တပည့်တော်များအား သွန်သင်နိုင်ခွင့်ရှိလေသည်။ တစ်ဖန်ဤလောကတွင် ကိုယ်တော်ရှိစဉ် အခြေခံအားဖြင့် ဣသရေလလူမျိုးသို့သာ အဓိကဦးတည်နိုင်ခဲ့သည် (မသံ ၁၀:၆၊ ၁၅:၂၄)။ လာလတ္တီသော သန့်ရှင်းသောဝိညာဉ်တော်ကမူ အမှုတော်မြတ်သာ၍ ကျယ်ပျံ့ရခြင်းအလို၌ အသစ်သောအခဏ်းကဏ္ဍကို ဖွင့်လှစ်တော့မည်ဖြစ်သည် (ဇဖက် ၂:၁၊ ၃:၁၃)။

“အကျိုးရှိခြင်း” ဟူသော ဝေါဟာရက “အထောက်အကူပြုဖြစ်ခြင်း” ကိုဆိုလို၍ ယေရှု၏အသေခံခြင်းနှင့် စပ်ဆိုင်သော ၁၁:၅၀ နှင့် ၁၈:၁၄ တွင် အသုံးပြုထားသည်။ “ငါသွားလျှင်” ဟူသောစကား၌ ယေရှု၏နောက်ဆုံးသတင်းပတ်မှ အဖြစ်သနစ်အားလုံး ပါဝင်နိုင်ပေသည်။

☐ “ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ” ဤနေရာ၌ Third Class Conditional Sentence နှစ်ခု တွေ့ရသည်။ ဝိညာဉ်တော်ကြွဆင်းလာမည့် အမှုပြည့်စုံရန်အလို့ငှါ သခင်ယေရှုသွားရပါမည်။ *paracletos* ဝေါဟာရအား ဥပဇ္ဈာယ် ဆရာ၊ နှစ်သိမ့်ခြင်းကိုပေးသူ၊ အထောက်အပေးသူ အဖြစ်နားလည်ရသည် (၁၄:၁၆, ၂၆, ၁၅:၂၆)။ ယောဟန်၏ အရေးအသား၌သာ ဤစကားလုံးကို တွေ့ရသည်။ ဂရိစာပေအသုံးအနှုံး၌ အကျိုးဆောင်ရှေ့နေကဲ့သို့ ဘေးမှတောက်လျှောက်ကူညီပေးမသူအတွက် ဤစ ကားလုံးကို သုံးသည်။ အခဏ်းငယ် ၈-၁၁ ၌ ဝိညာဉ်တော်သည် ဤလောကအတွက် တရားလိုရှေ့နေအဖြစ် ရပ်တည်လုပ်ဆောင်မှု ကို တွေ့ရသော်လည်း အခဏ်းငယ် ၁၂-၁၅ ၌ ယုံကြည်သူတို့အတွက် ဝိညာဉ်တော်၏ရပ်တည်ပေးမှုကိုတွေ့ရသည်။ ၁ယော ၂:၁ ၌ “သားတော်” အတွက် အလားတူ *paracletos* အသုံးအနှုံးကို အသုံးပြုထားသည်။ ဂရိဘာသာအရင်းအမြစ်အားဖြင့် “နှစ်သိမ့်ခြင်း” ဟုနားလည်ရပြီး ၂ကော ၁:၃-၁၁ ၌ ခမည်းတော်အတွက်သုံးနှုံးထားသည်။

☐ “ထိုသူကိုသင်တို့ဆီသို့ငါစေလွှတ်မည်” ခမည်းတော်နှင့်သားတော်ထံမှ ဝိညာဉ်တော်ဆင်းကြွလာခြင်းဖြစ်သည် (၁၄:၂၆)။ ၁၆:၈ “လောကီသားတို့အား ထင်ရှားစွာတော်ပြမည်” လူသားမျိုးနွယ်၏လိုအပ်ခြင်းနှင့် ယေရှုခရစ်၏ရွေးနှုတ်ခြင်း အမှုတော်နှင့် စပ်ဆိုင်၍ (ဒုစရိုက်အပြစ်၊ အပြစ်ကင်းခြင်း နှင့် အပြစ်စီရင်ခြင်း) ဟူသော ဤကဏ္ဍသုံးခုလုံး၌ ဝိညာဉ်တော်၏သက်သေခံခြင်းကို တွေ့ရသည်။ “စီရင်ခြင်း” အသုံးအနှုံးသည် အပြန်ပြန်အလှန်လှန် စစ်မေးသည့် ဥပဒေရေးရာအသုံးအနှုံးဖြစ်သည်။ ဤကဏ္ဍသုံးခုနှင့်စပ်လျဉ်း၍ G.B.Caird က *The Language and Imagery of the Bible*, P.159 ၌ အောက်ပါအတိုင်း တင်ပြ ထားသည်။

- ၁။ သခင်ယေရှုအားတရားခွင့်သို့ပို့ဆောင်၍ သတ်ပစ်ခြင်းက ကြီးစွာသောအမှားတစ်ခုဖြစ်ကြောင်း
- ၂။ ဒုစရိုက်အပြစ်၏အနက်ကို ခံယူမှုမှားနေခြင်း
- ၃။ ဖြောင့်မတ်ခြင်းအနက်ကို ခံယူမှုမှားနေခြင်း
- ၄။ စီရင်ခြင်းအနက်ကို ခံယူမှုမှားနေခြင်း တို့ကို လောကီသားတို့အားနားလည်စေသည်။

သို့ဖြစ်ရာ ဝိညာဉ်တော်သည် ဝမ်းမြောက်ဘွယ်သတင်းကို ပုဂ္ဂိုလ်တော်ယေရှုအားဖြင့် စုံလင်စွာဖွင့်ပြလေသည်။ ထိုသူတို့၏ဘာသာ ရေးခလေ့ထုံးတမ်းများက ကယ်တင်ခြင်းအလျှင်းမပေးနိုင်ချေ။ ငြင်းပယ်သောသူတို့အားလည်း စီရင်ခြင်းက စောင့်လျှက်ရှိနေသည်။ ဒုစရိုက်အပြစ်ဟူသည် မယုံကြည်ခြင်းဖြစ်ရာ ယေရှုခရစ်သည်သာ အသက်ရှင်ရာလမ်းအတွက် တစ်ခုတည်းသော လမ်းခရီးဖြစ်တော့ သည်။

“လောက” အသုံးအနှုံးသည်လည်း ကျဆင်းဆုံးရှုံးလျက်ရှိသော လူ့ဘောင်အဖွဲ့အစည်းနှင့် ဘုရားနှင့်ကွာ၍ လုပ်ဆောင်ချက်ဟူသမျှကို ရည်ညွှန်းသည်။ အထူးဆွေးနွေးချက် ၁၄:၁၇ ကိုရှု။

၁၆:၉ “ငါ့ကိုမယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကိုတော်ပြမည်” ဝမ်းမြောက်ဘွယ်သတင်းဟူသည် လူသည်အပြစ်နှင့်ပြည့် ၀ သောသူဖြစ်ကြောင်း နှင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်း လိုအပ်ကြောင်း လက်ခံသိမှတ်ခြင်းနှင့် အစပြုသည် (ရောမ ၃:၉-၁၈, ၂၃, ၆:၂၃, ဧဖက် ၂:၁-၃)။ ဒုစရိုက်အပြစ်သည် ကာရာနီနောက်ပိုင်း ဤဘက်ခေတ်၌ ကယ်တင်ခြင်းအတွက် ထိမိလဲစရာ အဓိကပြဿ နာမဟုတ်ပဲ ယေရှုခရစ်တော်ကိုယ်တော်တိုင်နှင့် ရွေးနှုတ်တော်မူချက်ကို မယုံကြည်ခြင်းသည်သာ အဓိက ပြဿနာဖြစ်သည် (ယော ၃: ၆-၂၁, ၈:၂၄, ၂၆)။ ယုံကြည်ခြင်းဟူသောအရာ၌ သိမြင်ခြင်းနှင့် စိတ်ခံစားချက်ဖြစ်သည်အလျောက် အခြေခံအားဖြင့် ကိုယ်ပိုင်ဆုံးဖြတ် ချက်တခုပင်ဖြစ်သည်။ (အထူးဆွေးနွေးချက် ၂:၂၃ကိုရှု။) လူ၏ထိုက်တန်မှု သို့မဟုတ် လုပ်ဆောင်မှုကြောင့် လုံးဝမဟုတ်ပဲ ခရစ်တော် အားဖြင့် ဘုရားသခင်၏တပည့်တော်ကို နောင်တပါသော ယုံကြည်ခြင်းဖြင့် တုန့်ပြန်ခြင်းဖြစ်သည် (ရောမ ၃:၂၁-၃၀)။

၁၆:၁၀ “အပြစ်ကင်းခြင်း”

- ၁။ ကာရာနီ၌ ရွေးနှုတ်ခြင်းအမှုအတွက် ခရစ်တော်၏ကြွလာခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း (၁:၁၀)
- ၂။ ခရစ်တော်မပါဘဲ ဘုရားသခင်ရှေ့ မိမိတို့ကိုယ်ကို မှန်ကန်ပြီထင်သူတို့အတွက် အကယ်စင်စစ်အားဖြင့် ခရစ်တော်တပါး တည်းသာ ဘုရားသခင်ရှေ့မှန်ကန်ကြောင်း ကောင်းကင်သို့ဆောင်ယူခံရခြင်း၌ တွေ့ရခြင်းတို့ကို ရည်ညွှန်းဟန်ရှိသည်။

၁၆:၁၁ “ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဘော်ပြမည်” ကောင်းကင်တမန် ဆိုးများနှင့် အပြစ်ရှိသောသူတို့ ဖြောင့်မတ်သောဘုရားသခင်ရှေ့တော်မှောက်၌ ခူးထောက်ဝန်ခံရမည့်နေ့ရက်ဖြစ်သည်။ (ဖိလိပို့ ၂:၉-၁၁) စာတန်သည် ဤလောက၌ မင်းမူလျက်ရှိနေသေးသော်လည်း (၁၂:၃၁, ၁၄:၃၀, ၂ကော ၄:၄, ဧဖက် ၂:၂, ၁ယော ၉:၁၅) ချေမှုန်းခံရပြီးသော ရန်သူသာဖြစ်သည်။ ထိုသူ၏သားသမီးများက ဘုရားသခင်၏အမျက်တော် ကို ရိတ်သိမ်းရပေမည် (၈:၄၄, မဿဲ ၁၃:၃၈, ၁ယော ၃:၈-၁၀)။

ကျမ်းချက် ၁၆:၁၂-၁၅ သင်တို့အားငါပြောစရာစကားအများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကိုသင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောသည်မဟုတ်။ ကြားသမျှတို့ကိုဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အားဘော်ပြလိမ့်မည်။ ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်။ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထို့ကြောင့် ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်ဟု ငါပြော၏။

၁၆:၁၂ “သင်တို့သည် ယခုမခံနိုင်ကြ” တိရစ္ဆာန်တစ်ကောင်၏ ပစ္စည်းဝန်ထုပ် သယ်ဆောင်မှုမှ သယ်ဆောင် (ခံယူ) အသုံးအနုံးကို အသုံးပြုထားသည်။ အောက်ပါအချက်များအပေါ် တပည့်တော်များ နားလည်နိုင်ခဲ့ကြမည်မဟုတ်ပေ။

- ၁။ ခရစ်တော်၏အသေခံခြင်း
- ၂။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း
- ၃။ ဤလောက၌ အသင်းတော်၏သာသနာလုပ်ငန်း

ခရစ်တော်၏သက်တော်စဉ်မှ အခြေအနေအရပ်ရပ်အားဖြင့် ခေတ်ကာလအပြောင်းအလဲကို ကိုယ်စားပြုဘော်ပြလျက်ရှိသည်။ တမန်တော် များအနေဖြင့် ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ရှားပြခြင်းနှင့် ပင်တေကုတ္တေနေ့ ၌ ဝိညာဉ်တော်ဆင်းကြွလာသည့် နေ့တိုင်အောင် အကြောင်းအရာများစွာ၌ နားလည်နိုင်ခဲ့ကြမည်မဟုတ်ပေ။

သို့ဖြစ်ငြားလည်း ခရစ်ဝင်ကျမ်းများမှာ နှစ်အတန်ကြားပြီးမှသာ အထူးဦးတည်ရည်ရွယ်ထားသော သူတို့အား ဧဝံဂေလိဝေမျှ ရန်အလို၌ ရေးသားထားကြောင်း သတိပြုရန်ရှိသည်။ ထို့ကြောင့်ပင် နောက်ပိုင်း၌ သီဩလော်ဂျီဆိုင်ရာတွင် ၎င်းတို့၏ ရင့်ကျက်ခိုင်မာမှုကို မြင်လာရသည်။

၁၆:၁၃ “သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်” သမ္မာတရား (alētheia) သည် ယုံကြည်စိတ်ချထိုက်ခြင်းနှင့် သမ္မာတရားနှင့် ပြည့်ဝခြင်းအဖြစ် ဓမ္မဟောင်းကျမ်း၌ အသုံးပြုသည်။ သခင်ယေရှုက မိမိသည် သမ္မာတရားဖြစ်ကြောင်း ၁၄:၆ ၌ မိန့်ဆိုထားသည်ဖြစ်ရာ ဤနာမတော်အား ယခု ဝိညာဉ်တော်အား ရည်ညွှန်းထားရာ၌ ဝိညာဉ်တော်သည် ခရစ်တော်ကိုယ်စား ထင်ရှားခြင်းဖြစ်ကြောင်း နားလည်ရသည်။ (၁၄:၁၇, ၂၆, ၁၅:၂၆, ၁၆:၁၃-၁၄, ၁ယော ၄:၆, ၅:၇) ၆:၅၅ မှ မှတ်စုကိုရှု။

☐ “သမ္မာတရားကို သင်တို့အားအကြွင်းမဲ့သွန်သင်ပြသလိမ့်မည်” သမ္မာကျမ်းစာ၌ ကဏ္ဍရှိသမျှကို ဥသုံးနားလည်မည်ကို မဆိုလိုပဲ ဝိညာဉ်ရေးရာနှင့် ကိုယ်တော်၏သွန်သင်မှုတို့အား ရည်ညွှန်းသည်။ ဤ ရည်ညွှန်းချက်မှာ အခြေခံအားဖြင့် ဓမ္မသစ်ကျမ်းရေးသူများ အပေါ် ဝိညာဉ်တော်၏ ဖွင့်ပြမှုတ်သွင်းခြင်းကို ရည်ညွှန်းပါသည်။ ထိုသူတို့အား ဝိညာဉ်တော်က တမူထူးခြားစွာ အခွင့်အာဏာ (မှုတ်သွင်းခြင်း) ဖြင့် ဦးဆောင်ဖွင့်ပြခြင်းကို ဆိုလိုသည်။ ဝိညာဉ်တော်၏လုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ ဒုတိယအချက်မှာ နှုတ်ကပတ်တော် ဖတ်ရှုသူ၏အသက်တာ၌ အလင်းပေးခြင်းဖြစ်သည်။ အထူးဆွေးနွေးချက် “သမ္မာတရား” ၆:၅၅ နှင့် “ဝိညာဉ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်း” ၁၄:၂၆ ကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် “အလင်းပေးခြင်း”

အတိတ်ကာလတစ်ခု၌ ဘုရားသခင်သည် လူသားမျိုးနွယ်အား မိမိကိုယ်ကို ရှင်းလင်းစွာဘော်ပြတော်မူသည်။ သီဩလော်ဂျီ ဝေါဟာရအားဖြင့် “ဖွင့်ပြတော်မူခြင်း” ဟုခေါ်သည်။ လူအချို့အားရွေးချယ်တော်မူ၍ ကိုယ်တော်တိုင်ဖွင့်ပြချက်အား ရှင်းပြတော်မူ၍ မှတ်တမ်းပြုစေသည်။ သီဩလော်ဂျီဝေါဟာရအားဖြင့် “မှုတ်သွင်းခြင်း” ဟုခေါ်သည်။ တဖန် ဝိညာဉ်တော်ကို စေလွှတ်၍ ကျမ်းဂန်များ နှုတ်ကပတ်တော် ကိုနားလည်ရန်အလိုရှိ၍ အထောက်အမဖြစ်စေသည်။ သီဩလော်ဂျီဝေါဟာရအားဖြင့် “အလင်းပေးခြင်း” ဟုခေါ်ပါသည်။ ဤနေရာ၌ပြဿနာရှိလာသည်မှာ ဘုရားစကားကိုနားလည်ရန် ဝိညာဉ်တော်၏ပတ်သက်မှုရှိသည်ဟု အခိုင်အမာရပ်တည်လျှက်ပင် အဘယ့်ကြောင့် အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုမြောက်များစွာ ရှိနေရသနည်း?

ကျမ်းဂန်အား ကြိုတင်နားလည်ခံယူထားခြင်း သို့မဟုတ် ၎င်း၏အတွေ့အကြုံသည် ပြဿနာ၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ မကြာခဏပင် မိမိ၏ကိုယ်ပိုင်စိစဉ်ထားမှုကို ကျမ်းချက်အထောက်အထားတစ်ခုကို အသုံးပြု၍ လိပ်မူတတ်သည်။ မကြာခဏပင် သီဩလော်ဂျီခံယူချက်တစ်ခုက သမ္မာကျမ်းစာကို ကျော်လွန်၍ သမ္မာကျမ်းစာအား အချို့ကဏ္ဍနှင့် ရွေးချယ်ထားသောနည်းလမ်းဖြင့်သာ ဖွင့်ပြခွင့်ပေးတတ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု အသီးသီးဖြစ်ကြသော်လည်း အလင်းပေးခြင်းသည် မှတ်သွင်းခြင်းနှင့် ရှင်းလင်းစွာ ညီတူညီမျှမဖြစ်နိုင်ပေ။

အကောင်းဆုံးချဉ်းကပ်ချက်မှာ ကျမ်းချက်တစ်ခုစီတိုင်းအား အသေးစိတ်အနက်ပြန်ခြင်းမျိုးမဟုတ်ပဲ တစ်ပိုဒ်လုံး၏ အဓိကဦးတည်ဗဟိုပြုရာကို အခိုင်အမာသိနိုင်ရန် အားထုတ်ခြင်းပင်ဖြစ်သည်။ ဤသို့ အဓိကပေးလိုသော သတင်းစကားကို ဦးတည်ဆင်ခြင်ခြင်းက မူ ရင်းကျမ်းရေးသူ၏ ဗဟိုပြုသော သမ္မာတရားအချက်ကို ဆောင်ယူခြင်းပင်ဖြစ်သည်။ ကျမ်းတစ်စောင်ကို “အဓိကအချက်များ အကြမ်းဖျင်းချရေးခြင်း” (Outline) သည် မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ရာကို လိုက်ရန်များစွာအထောက်အမဖြစ်စေသည်။ မည်သည့်အနက်ဖွင့်သူမျှ မှတ်သွင်းခြင်းမခံရလေရာ ကျမ်းရေးသူတို့၏ အနက်ဖွင့်မှုပုံစံ အတိုင်း လိုက်မတူနိုင်ပါ။ ကျွန်ုပ်တို့အနေဖြင့် နားလည်ရန် အားထုတ်နိုင်သည်မှာ ထိုခေတ်ကာလနှင့်အညီ ထိုသူတို့၏ တင်ပြမှုနှင့် ထိုသမ္မာတရားကို မျက်မှောက်ခေတ်အတွက် ဆက်နွယ်သုံးသပ်ရန်ရှိသည်။ ဤအချက်မှာ သမ္မာကျမ်းမှ မရှင်းလင်းသော သို့မဟုတ် ကွယ်ဝှက်ထားသော (အချိန်ကာလတစ်ခုအထိ) အစိတ်အပိုင်းအတွက်ဖြစ်သည်။ အချို့ကျမ်းချက်များ၌ ဝိရောဓိ ဖြစ်ဟန်ရှိနေသော အချက်များနှင့် အကြောင်းအရာများရှိတတ်လေရာ ၎င်းတို့ ၏ အဓိကဗဟိုပြုချက်ကို ဘော်ထုတ်ရန်ဖြစ်ပြီး မူရင်းကျမ်းရေးသူ ရည်ရွယ်ဦးတည်ထားသည့် စည်းမျဉ်းဘောင်တစ်ခုအတွင်း အနက်ဖွင့်ချက်တစ်ခုစီတိုင်းအတွက် လွတ်လပ်စွာခွင့်ပြုရန်လည်းရှိပေသည်။ အနက်ဖွင့်သူက မိမိတို့ရထားသည့်အလင်းထဲလျှောက်လှမ်းကြ ရာ သမ္မာကျမ်းနှင့် ဝိညာဉ်တော်၏အလင်းအတွက် ပိုမိုခံယူလမ်းဖွင့်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ နားလည်သည့်အဆင့်နှင့် ထိုအပေါ် မည်သို့အသက်ရှင်သည်ကို သတိကြီးစွာထားရန်ရှိသည်။

☐ “ထိုဝိညာဉ်တော်သည် ကိုယ်အလိုလျောက်ဟောပြောသည်မဟုတ်၊ ကြားသမျှတို့ကိုဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အားဘော်ပြလိမ့်မည်” နောင်လာလတ္တံ့သော အရာများဟုဆိုသော် ရွေးနှုတ်ခြင်းဖြစ်စဉ်များ ဖြစ် သော ကရာနီ၊ ရှင်ပြန်ထမြောက်ခြင်း၊ တဖန်တက်ကြွ တော်မူခြင်းနှင့် ပင်တေကုထွေနေ့ တို့ကိုရည်ညွှန်းသည်။ အနာဂတ္တို့ ဆိုင်ရာ ကြိုတင်ဟောကိန်းထုတ်သည့် ပရောဖက်ပြုခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပါ။ (အဂဗု၊ တမန်တော် ၂၁:၁၀၊ အထူးဆွေးနွေးချက် ၄:၁၉ ကိုရှု။)

သန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှုကဲ့သို့ပင် ခမည်းတော်ထံမှ သမ္မာတရားကိုလက်ခံရရှိသည်။ ဝိညာဉ်တော်၏သတင်းစကား ပါဝင်ရုံမျှမဟုတ်ပဲ ခမည်းတော်၏ သတင်းစကားလည်းဖြစ်ပေသည်။ (အထူးဆွေးနွေးချက် ၁၄:၂၆ ကိုရှု။) ခမည်းတော်သည် လုပ်ဆောင်တော်မူချက်အားလုံး၏ အလုံးစုံပင်ဖြစ်သည် (၁ကော ၁၅:၂၇-၂၈)။

၁ဖိ:၁၄-၁၅ “ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်” ဝိညာဉ်တော်၏အခြေခံလုပ်ဆောင်မှုမှာ အထက်သို့ဆောင်ယူခြင်းနှင့် ယေရှုသည် မေရိယဖြစ်ကြောင်း ဖွင့်ပြခြင်းပင် ဖြစ်သည် (၁၅)။ ဝိညာဉ်တော်သည် မိမိ၏ဘုန်းတော်ထက် ယေရှု၏ဘုန်းတော်ကိုသာထင်ရှားစေလေသည် (၁၄:၂၆)။

☐ “ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏” အံ့ဩတွယ်မိန့်ဆိုချက်ဖြစ်သည် (၃:၃၅, ၅:၂၀, ၁၃:၃, ၁၇:၁၀, မသံ ၁၁:၂၇)။ မသံ ၂၈:၁၈, ဧဖက် ၁:၂၀-၂၂, ကောလောသံ ၂:၁၀, ၁ပေ ၃:၂၂ တို့နှင့် အလားသဏ္ဍာန်တူသည်။ လုပ်ဆောင်ချက်ကို

ဘော်ပြသည်ဖြစ်၍ သုံးပါးတရုကဏ္ဍမှ အဆင့်မညီမှုမျိုးမဆိုလိုပေ။ ယေရှုသည် ခမည်းတော်ကို ထင်ရှားစေသည်နည်းတူ ဝိညာဉ်တော် ကလည်း ယေရှုအား ထင်ရှားစေလေသည်။

ကျမ်းချက် ၁၆:၁၆-၂၄ ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။ တပည့်တော်အချို့ကလည်း ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည် ဟူ၍၎င်း၊ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော်မူသော စကားသည် အဘယ်သို့နည်း။ ခဏဟူ၍ မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။ တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင် ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည်အချင်းချင်း ဆင်ခြင်ကြသလော။ ငါအမှန်အကန်ဆိုသည်ကား သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်။ မိန်းမသည် သားကိုဘွားစဉ်အခါ ဘွားရ သော အချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင်ပြီးမှ ဤလောက၌ လူတယောက်ကို ဘွားမြင်သောကြောင့် ဝမ်း မြောက်ခြင်းရှိ၍ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။ ထိုနည်းတူ ယခုတွင်သင်တို့သည် ဝမ်းနည်းခြင်း ရှိကြသော် လည်း နောက်တဖန်သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ ထို ဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လူယူဖျက်ဆီးခြင်း၌ မတတ်နိုင်။ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်း မမေးမြန်းရကြ။ ငါအမှန် အကန်ဆိုသည်ကား သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည် ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည်အဘယ်ဆုကိုမျှမတောင်းကြသေး။ သင်တို့သည်ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်း၌ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။

၁၆:၁၆ “ခဏကြာပြီးမှ” ရှင်ယောဟန်ခရစ်ဝင်၌ ဤစကားစုကို မကြာခဏတွေ့ရသည် (၇:၃၃, ၁၂:၃၅, ၁၃:၃၃, ၁၄:၁၉)။ ဤ အချက် ပေါ်စပ်လျှဉ်း၍ တွေးခေါ်မှုအမျိုးမျိုး အောက်ပါအတိုင်းတွေ့ရသည်။

- ၁။ ရှင်ပြန်ထမြောက်ပြီးနောက် ထင်ရှားဘော်ပြခြင်း၊
- ၂။ ဒုတိယအကြိမ်ကြွဆင်းလာခြင်း၊
- ၃။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လာရောက်ခြင်း။

ကျမ်းအဆက်အစပ်အရ နံပါတ်တစ်ချက်ကသာ ဖြစ်နိုင်ခြေရှိသည် (၂:၂)။ တပည့်တော်များအနေဖြင့် ဤဘော်ပြချက်၌ ရှုတ်ထွေးမှုရှိကြပါသည် (၁၇-၁၈)။

၁၆:၁၇ “တပည့်တော်အချို့ကလည်း ... အချင်းချင်းပြောဆိုကြ၏” ၁၃:၁၆, ၁၄:၅, ၈, ၂၂ ၌ တွေ့ရသော မေးခွန်းများကဲ့သို့ပင် ဖြစ်သည်။ ကိုယ်တော်က ဤမေးခွန်းများပေါ်အခြေပြု၍ ၎င်းတို့အားတဖန်စိတ်ချမှုကို ပေး၍ မိမိကိုယ်ကို ဘော်ပြပြန်သည်။ ယောဟန်၏ ဝိသေသလက္ခဏာအရ သမ္မာတရားကိုဘော်ပြသော စကားလုံးအသုံးအနှုန်းကိုသာ အသုံးပြုလေသည်။ ရှင်ယောဟန် ခရစ်ဝင်၌ သခင်ယေရှုနှင့် သို့တည်းမဟုတ် သခင်ယေရှုနှင့်စပ်ဆိုင်၍ စကားအချို့အချောပြောခြင်းကို နှစ်ဆယ့်ခုနစ်ကြိမ်တွေ့ရသည်။ ကိုယ်တော် စကားကို ရုတ်ခြည်းနားမလည်နိုင်ကြခြင်းဖြစ်သည်လည်း ယောဟန်၏ ဝိသေသအသွင်တစ်ခုဖြစ်သည်(၁၈)။ ကိုယ်တော်သည် အထက် မှဖြစ်၍ ၎င်းတို့မှာ အောက်အရပ်မှဖြစ်ကြောင်း ဘော်ပြချက်တည်း။

☐ “ငါသည်ခမည်းတော်ထံသို့သွားမည်” ဤစကားကို ၁၆:၁၆ ၌ကဲ့သို့သော “ခဏကြာပြီးမှ” ဟူသောအချက်ကို ၁၆:၅ ၌ လည်း ဘော်ပြခဲ့သည်။ တနည်းအားဖြင့် မေရှိယဆိုင်ရာ အထူးရည်ညွှန်းချက်တစ်ခုပင်ဖြစ်သည် (၁၃:၁, ၃, ၁၆:၂၈, ၁၇:၂၄)။

☐ “မမြင်ရကြ ... မြင်ပြန်ကြလိမ့်မည်” ၁၆ နှင့် ၁၇ တွင် ဤဆန့်ကျင်ဘက် စကားနှစ်ခုကိုတွေ့ရသည်။ အနက်အဓိပ္ပာယ် တူညီဟန်ရှိသည်။ ဤသို့မှန်လျှင် အချိန်ကာလတခုတည်းကို ရည်ညွှန်းခြင်းဖြစ်၍ ကားတိုင်ပေါ်အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ရာ မနက်စပ်အကြား ကာလကို ရည်ညွှန်းခြင်းဖြစ်ဘွယ်ရှိသည်။

အချို့ကလည်း ဤသို့ယူဆသည်။ စကားစုနှစ်ခု၌ ကြိယာနှစ်ခုပါလျက်ရှိရာ ခန္ဓာပိုင်းဆိုင်ရာ အမြင်နှင့် ဝိညာဉ်ပိုင်းဆိုင်ရာအမြင် ကို ရည်ညွှန်းသောကြောင့် (၁) ကာရာနီ နှင့် တနင်္ဂနွေနံနက် စပ်ကြားကာလ၊ သို့တည်းမဟုတ် (၂) အထက်သို့ပြန်လည်တက်ကြွခြင်း နှင့် ဒုတိယအကြိမ်ကြွလာခြင်း စပ်ကြားကာလ ကို ရည်ညွှန်းခြင်းဖြစ်တန်သည်ဟု ဆို၏။

ပထမအချက်ဖြစ်သော ကြိယာ (theōreō) သည် အခင်းငယ် ၁၆,၁၇ နှစ်ချက်လုံး၌ ပစ္စုပ္ပန်ကာလပြကို သုံးထားပြီး ဒုတိယအချက် (horaō) ကို ၁၆,၁၇ ၌ပင် အနာဂါတ်ကာလပြကို အသုံးပြုရာ ဝေါဟာရအနက်တူသော ယူဆချက်အဖြစ် အထောက်အမပြုလေသည်။

၁၆:၁၈ “အချင်းချင်းပြောဆိုကြ၏” Imperfect Tense ဖြစ်သောကြောင့် (၁) အထပ်ထပ်အဖန်ဖန်၊ သို့မဟုတ် (၂) စတင်၍ ပြော ဆိုခြင်း အဖြစ် နားလည်ရသည်။

☐ **“အဘယ်သို့ဆိုလိုသနည်း”** ကိုယ်တော်နှင့်အတူ ရှိ၍၊ စကားတော်ကိုကြား၍ ကိုယ်တော်ပြုသော နိမိတ်လက္ခဏာတို့ကို မြင်ရသော ထိုသူတို့ပင် အစဉ်နားမလည်နိုင်ခဲ့ကြချေ (၈:၂၇,၄၃, ၁၀:၆, ၁၂:၁၆, ၁၈:၄)။ ဤအချက်သည်ပင် ဝိညာဉ်တော်ဘုရား၏ သက်သာရာရစေသော လုပ်ဆောင်ချက် အကြောင်းရင်းပေတည်း။

၁၆:၁၉ “တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်” လူတို့၏စဉ်းစားတွေးတောမှုကို ကိုယ်တော် သိတော်မူသည် (၂:၂၅, ၆:၆၁,၆၄, ၁၃:၁၁)။ ဤအရာသည် (၁) ဘုရားသဘောသဘာဝကြောင့် (၂) ထိုသူတို့၏အခြေအနေကို အ တွင်းကျကျ သိထားခြင်းကြောင့်၊ သို့မဟုတ် (၃) နှစ်ချက်လုံးကြောင့်လော? ဟူသည့်အရာမှာ သေချာစွာသိနိုင်ရန် ခက်ခဲသည်။

၁၆:၂၀ “ငါအမှန်အကန်ဆိုသည်ကား” အာမင်, အာမင် ဟုတိုက်ရိုက်အနက်ပြန်နိုင်သည်။ (အထူးဆွေးနွေးချက် ၁:၅၁ ကိုရှု။) “အာမင်” သည် ဓမ္မဟောင်းဝေါဟာရဖြစ်၍ (aman, emeth, emunah) “ယုံကြည်ခြင်း” အတွက် အသုံးပြုသည် (ဟဗက္ကတ် ၂:၄)။ မူရင်းဝေါဟာရအားဖြင့် အတည်ပြုရန်သို့မဟုတ် သေချာစေရန်ဖြစ်သည်။ သမ္မာတရားနှင့်အညီဖြစ်သော ယုံကြည်ခြင်း/ သစ္စာစောင့်သိ ခြင်းကို အခြေပြုထားသည့် ဘုရားသခင်အား ယုံကြည်ကိုးစားထိုက်ခြင်းအတွက် တင်စားသုံးနှုံးလာသည်။ စကားတစ်ခွန်းကို ဤအသုံး အနှုံးအဖြစ် အစပြုသူမှာ ယေရှုတစ်ပါးတည်းသာရှိသည်။ “ဤအချက်သည်အရေးကြီး၍ ယုံကြည်စိတ်ချထိုက်သော ဘော်ပြချက်ဖြစ် သော်ကြောင့် ဂရုပြု၍နားထောင်ကြလော့” ဟူသော အနက်အဓိပ္ပါယ်ဖြစ်ဟန်ရှိသည်။

☐ **“သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်”** ကျယ်လောင်စွာ အော်ဟစ်ငိုကြွေး၍ ဝမ်းနည်းမှုအတိုင်းအဆကို ဘော်ပြလေ့ရှိသော ယုဒလူမျိုးတို့၏ ပူဆွေးသောက နောက်ကြောင်းဘော်ထုတ်လုပ်ဆောင်ချက်ကိုရည်ညွှန်းသည် (၁၁:၃၁၊၃၃၊ ၂၀: ၁၁)။ သခင်ယေရှုက တပည့်တော်များ၏ ဝမ်းနည်းခြင်းနှင့်စပ်လျဉ်း၍ ပြောဆိုသည့်အခါ “သင်တို့” ဟူသော အများကိန်းကို သုံးကြိမ် သုံးနှုံးထားသည် (၂၀ နှစ်ကြိမ်နှင့် ၂၂)။

- ခေါင်းဆောင်မှုဟူသည် ၁။ အစေခံခြင်း
- ၂။ ဤလောက၏ငြင်းပယ်ခြင်း
- ၃။ သခင်နည်းတူညှင်းပန်းခံရခြင်း

☐ **“သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်”** တပည့် တော် တို့အထဲ၌ ရှိနေသော ရှုပ်ထွေးခြင်းနှင့် နားမလည်နိုင်ခြင်းတို့အတွက် မဟာဂတိတော်ပေတည်း။ ဤတဖန်တော် အုပ်စု၌ ပေး သော ကိုယ်တော်၏ဂတိတော်များတို့သည် ရှင်ပြန်ထမြောက်သည့် တနင်္ဂနွေနေ့ညပိုင်း အထက်ခန်းတွင် ထင်ရှားပြည့်စုံခြင်းသို့ ရောက်လေသည်။

- ၁။ ကိုယ်တော်သည် ၎င်းတို့အားစွန့်ပစ်ထားကြောင်း (၁၄:၁၈, ၁၆:၁၆,၁၉, ၂၀:၁၉)
- ၂။ နောက်တဖန်လာဦးမည့်အကြောင်း (၁၄:၁၈, ၁၆:၁၆, ၂၀:၁၉)
- ၃။ ငြိမ်သက်ခြင်းကိုပေးမည့်အကြောင်း (၁၆:၂၂, ၂၀:၁၉)
- ၄။ ဝိညာဉ်တော်ကို ပေးမည့်အကြောင်း (၁၅:၂၆, ၂၀:၂၂)

၁၆:၂၁ “မိန်းမသည် သားကိုဘွားစဉ်အခါ” မိန်းမသားဘွားခြင်းကို တင်စားဘော်ပြချက်အား ဓမ္မဟောင်းနှင့်ဓမ္မသစ် နှစ်ခုလုံး၌ များစွာအသုံးပြုဘော်ပြသည်။ များသောအားဖြင့် ဤတင်စားချက်ကို ရုပ်ခြည်းသက်ရောက်မှုတစ်ခု သို့မဟုတ် မရှောင်လွှဲသာသည့် အရာတစ်ခုကို အထူးပြုခြင်း၌ အသုံးပြုသော်လည်း ဤနေရာ၌မူ မိခင်တစ်ဦး၏ မမွေးဖွားမှီနှင့် မွေးဖွားပြီးစိတ်နေသဘောထားကို ဦး တည်ထားသည်။ ဤတင်စားဘော်ပြချက်သည် အသက်တာသစ်၏ “နာကျင်သောမွေးဘွားခြင်း” နှင့် မကြာခဏဆက်နွယ်မှုရှိသည် (ဟေရှာယ ၂၆:၁၇-၁၈, ၆၆:၇-၁၄, မာကု ၁၃:၈)။ ဤအချက်သည် သခင်ယေရှုရည်ညွှန်းလိုသောအချက်ဖြစ်၍ တပည့်တော်များမှာ

ကိုယ်တော်၏လက်ဝါးကပ်တိုင်၊ ထမြောက်ခြင်းနှင့် ကောင်းကင်သို့တက်ကြွခြင်းတို့၏ တစ်ဖက်၌သာ ရှိနေကြဆဲဖြစ်ရာ ကိုယ်တော်၏ နှုတ်ထွက်စကားကို နားမလည်နိုင်ကြသေးခြင်းဖြစ်သည်။

၁၆:၂၃ “ထိုနေ့၌” နောက်ထပ်ဟောပြောဆိုရိုးအသုံးအနှုံးတစ်ခု (သားဘွားခြင်းကဲ့သို့ ၊ ၂၁) ဖြစ်၍ များသောအားဖြင့် နောက်လာလတ္တံ့သော ခေတ်ကာလသစ်အတွက် တွဲဘက်အသုံးပြုလေ့ရှိသည် (၁၄:၂၀, ၁၆:၂၅, ၂၆)။

☐ “သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ” ဤကျမ်းချက်ရှိ “မေးမြန်းခြင်း” ၌ နှစ်မျိုးနားလည်ရသည် (၂၆)။ ပထမတစ်ချက်မှာ မေးခွန်းမေးခြင်းဖြစ်သည် (၁၆:၅, ၁၉, ၃၀)။ ဤအချက်သည် တော်လျှော်သောအနက်ပြန်ခြင်းဖြစ်ပါမူ အခဏကြီး ၁၃-၁၇ မှ ကျမ်းအဆက်အစပ်များ၌ ဘော်ပြသော ၎င်းတို့၏မေးခွန်းများကို သခင်ယေရှုရည်ညွှန်းခြင်းဖြစ်သည် (၁၃:၃၆, ၁၄:၅, ၈, ၂၂, ၁၆:၁၇-၁၈)။ ဒုတိယအချက်အနေဖြင့် လာလတ္တံ့သော သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့၏ မေးခွန်းရှိသမျှတို့ကို ဖြေကြားမည်ဟု ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည် (၁၄:၁၆-၃၁, ၁၅:၂၆-၂၇, ၁၆:၁-၁၅)။

တစ်နည်းအားဖြင့်ဆိုသော် ဤစာစုသည် ဂတိတော်ချက်ဖြစ်သော ယေရမိ ၃၁:၃၁-၃၄ မှ “ပဋိညာဉ်တရားသစ်” တည်းဟူသော လာလတ္တံ့သော ခေတ်ကာလသစ်သည် ယုံကြည်သူတို့အဘို့အလို၌၊ စုံလင်သောအသိတရားကို ဆောင်ကျဉ်းပေးမည့်အကြောင်းလည်း သတိပြုစေလေသည်။

- ☐ NASB - “သင်တို့သည် ငါ၏နာမကို အမှီပြု၍ မည်သည့်အရာကိုမဆို ခမည်းတော်ထံတောင်းလျှင်”
- NKJV - “သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို”
- NRSV - “သင်တို့သည် ငါ၏နာမကို အမှီပြု၍ မည်သည့်အရာကိုမဆို ခမည်းတော်ကိုတောင်းလျှင်”
- TEV - “ငါ၏နာမကို အမှီပြု၍ သင်တို့တောင်းသမျှတို့ကို ခမည်းတော်ပေးလိမ့်မည်”
- NJB - “သင်တို့သည် ခမည်းတော်ထံမှ တောင်းသမျှကို ငါ၏နာမ၌ ခမည်းတော်အခွင့်ပေးလိမ့်မည်”

Conditional Sentence မဟုတ်ပဲ Indefinite Relative Clause ဖြစ်သည်။ ဤနေရာ၌ နားလည်ရန်ရှိသည်မှာ ယေရှု၏နာမ၌ တောင်းခြင်းသည် လုပ်ရိုးလုပ်စဉ်တခုအတိုင်း ဆုတောင်းချက်တခု၏ သာမန်အပိတ်မျှသာ မဟုတ်ပဲ ယေရှုခရစ်တော်၏ အလိုတော်၊ စိတ်သဘောနှင့် အသွင်သဏ္ဍာန်၌ ဆုတောင်းခြင်းပင်ဖြစ်သည် (၁ယော ၅:၁၃)။ ၁၅:၁၆ မှ မှတ်စုကိုရှု။ အထူးဆွေးနွေးချက် “အကန့်အသတ်မရှိသည့်တိုင် အကန့်အသတ်ရှိသော ဆုတောင်းချက်” ၁ယော ၃:၂၂ ကိုရှု။ “ငါ၏နာမ၌” ဟူသော စကားစုနှင့်စပ်လျဉ်း၍ မူရင်း အထွေထွေအချက်များရှိသည်။ “ငါ၏နာမ၌” ဟူသော အချက်နှင့်တွဲ၍ “တောင်းလော့” (သို့မဟုတ်) ပေးမည် (သို့မဟုတ်) နှစ်ခုလုံးလော့? ဤကျမ်းချက်သည် ဆုတောင်းခြင်းကို ဘော်ပြသောကြောင့် “တောင်းလော့” နှင့်သာ တွဲဘက်သင့်ပေသည်။ အကယ်စင်စစ် အရာခပ်သိမ်းသည် ခမည်းတော်ထံပါးမှ ယေရှုခရစ်တော်အားဖြင့် စီးဆင်းလာခြင်းသာတည်း (ငါ၏နာမ, ၁၄:၁၃, ၁၄, ၁၆:၁၅, ၂၄, ၂၆)။ အထူးဆွေးနွေးချက် “သခင်ဘုရား၏နာမတော်” ယော ၁၄:၁၃-၁၄ ကိုရှု။

၁၆:၂၄ “တောင်းကြလော့၊ ထိုသို့တောင်းလျှင်ရကြလိမ့်မည်” “တောင်းကြလော့” သည် Present Active Imperative ဖြစ်သည် ယုံကြည်သူတို့၏ ဆုတောင်းခြင်းသည် မဆုတ်မနစ်၊ အစဉ်အမြဲ ပြုရမည့်အကြောင်း အထူးဦးတည်ဘော်ပြသည်။ တစ်နည်းအားဖြင့် ယုံကြည်သူသည် ယုံကြည်ခြင်းဖြင့် တစ်ကြိမ်တည်းသာတောင်းရန် လုံလောက်သော်လည်း အဆက်မပြတ် တောင်းရခြင်းမှာ ဆုတောင်းခြင်းဟူသည် ဘုရားသခင်အား အမြဲမပြတ်မိတ်သဟာယဖွဲ့ခြင်းနှင့် ကိုးစားခိုလှုံခြင်းပင် ဖြစ်သောကြောင့်တည်း (မသဲ ၇:၇-၈, လု ကာ ၁:၅-၁၃, ၁၈:၁-၈)။

☐ “သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်း၌” Periphrastic Perfect Passiv Participle ဖြစ်သည် (၁ယော ၁:၄)။ အဖြေရသော ဆုတောင်းချက်သည် ဝမ်းမြောက်စရာအကြောင်းဖြစ်သည်။ ဝမ်းမြောက်ခြင်းဟူသည်မှာလည်း ယေရှုနောက်တော်လိုက်သူတို့၏ ဝိသေသပင်ဖြစ်တော့သည် (၁၅:၁၁, ၁၆:၂၀, ၂၁, ၂၄, ၁၇:၁၃)။

ကျမ်းချက် ၁၆:၂၅-၂၈ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတိအလင်းဘော်ပြသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလ၌ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အတို့အလို၌ ငါသည်ခမည်းတော်ကို တောင်းမည်ဟုမဆို။ အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်ကြ၍ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကိုယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။ ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီး တဖန်ဤ လောကမှ ထွက်၍ခမည်းတော်ထံသို့သွားဦးမည်ဟု မိန့်တော်မူ၏။

၁၆:၂၅ “ပုံဥပမာ” သခင်ယေရှု၏ သြဝါဒတို့၌ နှစ်ဆင့်သက်ရောက်မှုရှိသည်။ (၁) ရှင်းလင်းစွာ နားလည်ခြင်းနှင့် (၂) နားလည်နိုင်ရန် အပိတ်အဆိုရှိနေခြင်းတို့ဖြစ်သည်။ (မာကု ၄:၁၀-၁၁, ဟေရှာယ ၆:၉-၁၀, ယေရမိ ၅:၂၁)။ ကြားနာသူ၏ နှလုံးသားသည် ထိရောက်သော နားလည်ခြင်းအတွက် သေချာဖြစ်သည်။ သို့သော်လည်း တမန်တော်များပင် ကိုယ်တော်၏အသေခံခြင်း၊ ထမြောက်ခြင်း၊ ထမြောက်ပြီးထင်ရှားပြခြင်း၊ ကောင်းကင်သို့တက်ကြွခြင်း နှင့် ပင်တေကုထွေနေ့တိုင်အောင် မိန့်ဆိုတော်မူချက်တို့အား ဆုပ်ကိုင်နိုင်မှု မရှိခဲ့ခြင်းသည် အမှန်ပင်ဖြစ်သည်။

ရှင်ပြန်ထမြောက်ပြီးနောက် ဧမောက်ရွာသို့ သွားရာလမ်း၌ တပည့်တော်နှစ်ဦးအား ထင်ရှားပြခြင်း (လုကာ ၂၄:၁၃-၃၅) က တမန်တော်များအား သခင်ယေရှုမည်သို့ သင်ကြားမှုပြုကြောင်း ဖြေရှင်းချက်တစ်ခုဖြစ်ပါသည် (၂၅-၂၇, ၂၉)။ သခင်ယေရှု ကိုယ်တော်တိုင် ရှင်ပြန်ထမြောက်ပြီးနောက် ထင်ရှားပြခြင်းက ဓမ္မဟောင်းရည်ညွှန်းချက်ဖြစ်သော ကိုယ်တော်၏အမှုတော်မြတ်ရှေ့ပြေးပုံရိပ်ကို ဘော်ပြလေသည်။ ဤအချက်နှင့်စပ်လျဉ်း၍ ပေတရု၏တရားဟောချက်ကို တမန်တော်ဝတ္ထု၌ တွေ့ရသည်။ (Kerygma, အထူးဆွေးနွေးချက် ၅:၃၉ ကိုရှု။)

☐ “သင်တို့အားအတည်အလင်းဘော်ပြသော” အထူးဆွေးနွေးချက် (Parrhēsia) ၇:၄ ကိုရှု။

၁၆:၂၆ “ထိုကာလ၌သင်တို့သည် ငါ၏နာမကို အမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အတို့အလို၌ ငါသည်ခမည်းတော်ကို တောင်းမည်ဟုမဆို” ဤနေရာ၌ အလွန်အရေးကြီးသော သမ္မာတရားတချက်ကိုဘော်ပြထားသည်။ မျက်မှောက်ခေတ် ခရစ်ယာန်များစွာတို့က ဘုရားသခင်ကို တိုက်ရိုက်ချည်းကပ်ခွင့်မရှိဟုထင်မှတ်သည်။ သို့ငြားလည်း သမ္မာတရားက အောက်ပါအတိုင်းဘော်ပြသည်။

၁။ ယုံကြည်သူတို့အတွက် ဝိညာဉ်တော်ဆုတောင်းပေးနေသည်။ (ရောမ ၈:၂၆-၂၇)

၂။ ယုံကြည်သူတို့အတွက် သားတော်က ကြားခံဆုတောင်းပေးနေသည်။ (၁ယော ၂:၁)

၃။ ယုံကြည်သူတို့က ဘုရားသခင်အား ယေရှုခရစ်တော်ကြောင့် ဆုတောင်းခြင်းအားဖြင့် တိုက်ရိုက်တိုးဝင်ချည်းကပ်နိုင်သည်။

၁၆:၂၇ “ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏” ချစ်ခြင်းအတွက် ဤအသုံးအနှုံးသည် *phileō* ဖြစ်၍ ၅:၂၀ ၌လည်း ယေရှုအတွက် ခမည်းတော်၏ချစ်ခြင်းကို အသုံးပြုထားသည်။ ယော ၃:၁၆ (*agapao* ကို အသုံးပြုထားသည်) ကို အားဖြည့် ထောက်မပေးသော ထူးခြားသည့် ဘော်ပြချက်ပေတည်း။ ဘုရားသခင်သည် ခရစ်တော်၌ရှိသောသူတို့အား နှစ်သိမ့်ခြင်းပေးရန် အလျှင်မတွန့်ဆုတ်ဘဲ ခရစ်တော်၌ရှိသောသူတို့ အတွက် ပြီးပြည့်စုံသော ရွေးနှုတ်ခြင်းရည်ရွယ်ချက်သည်ပင် ခမည်းတော်၏ ချစ်ခြင်း မေတ္တာ ဖြစ်တော့သည်။

☐ NASB, NKJV, NRSV - “ခမည်းတော်အထံတော်မှ”
TEV, NJB - “ဘုရားသခင်အထံတော်မှ”

မူရင်းကျမ်းဂန်တို့၌ ခြားနားချက်နှစ်ချက်ရှိရာ (၁) “ဘုရားသခင်” သို့မဟုတ် “ခမည်းတော်” နှင့် (၂) Article ပါခြင်း သို့မဟုတ် မပါခြင်း၊ တို့ဖြစ်သည်။ MSS P⁵, á², A နှင့် N တို့တွင် “ဘုရားသခင်” ဟု ဘော်ပြ၍ MSS C³ နှင့် W တို့တွင်မူ Article (the) အသုံးပြုထားသည်။ ပိုမိုခက်ခဲပုံရ၍ သုံးနေကျပုံစံမျိုးမဟုတ်ပေ။ အခက်ခဲဆုံးနှင့် သမရိုးကျအသုံးအနှုံး မဟုတ်သော ကျမ်းချက်များမှာ မူရင်းအားဖြင့် ကျမ်းတတ်များ ပလ္လင်သို့ချည်းကပ်ခြင်း၌ တွေ့ရသည်။ *The United Bible Societies' Greek New Testament* ကမူ “C” အဆင့် (ဆုံးဖြတ်ရခက်ခြင်း) ပေးထားသည်။

သို့သော်ငြားလည်း “ခမည်းတော်” ကို á ၌ တွေ့ရ၍ B, C*, D နှင့် L တို့၌မူ Article တွဲသုံးထားသည်။ ဤအချက်ကသာ ကျမ်းချက်ကို အကောင်းဆုံးအနေအထားဖြစ်စေသည်။

☐

▣ “အကြောင်းမူကား သင်တို့သည်ငါ့ကိုချစ်ကြ၍ ငါသည်ဘုရားသခင်အထံတော်မှကြွလာသည်ကိုယုံကြည်သောကြောင့်” Perfect Active Indicative နှစ်ခုဖြစ်သည်။ ယေရှုအား ချစ်ခြင်းနှင့်ယုံကြည်ခြင်းက ခမည်းတော်နှင့်မိတ်သဟာအတွက် အနေအထား ကို တည်စေလေသည်။ Barclay Newman နှင့် Eugene Nida ၏ ‘A Translator’s Handbook on the Gospel of John’ (P. 518) ၌တင်ပြသည်မှာ ဤသို့ဖြစ်သည်။

“ဤဘော်ပြချက်၌ ယောဟန်ညွှန်ပြသည့် ချစ်ခြင်း၊ နာခံခြင်း နှင့် ယုံကြည်ခြင်းစသည့် ခံယူချက်တို့မှာ သားတော်နှင့်တစ်စုံတစ်ဦး၏ တော်စပ်မှုကို အသွင်အမျိုးမျိုးဖြင့် ဘော်ပြခြင်းသာဖြစ်သည်။ “ယုံကြည်ခြင်း” အတွက် အထူးဆွေးနွေးချက် ၂:၂၃ ကိုရှု။

၁၆:၂၈ “ငါ့ခမည်းတော်ထံမှ ထွက်၍ ဤလောကသို့ကြွလာပြီ” Aorist Tense နောက်မှ Perfect Tense လိုက်လာသည်။ ယေရှု သည် ဗက်လင်မြို့တွင် ဘွားမြင်ခြင်းကို ခံတော်မူ၍ (လူ့ဇာတိခံယူခြင်း) ရလဒ်အနေဖြင့် ကိုယ်တော်၏ကြွလာခြင်းသည် အစဉ်အမြဲ တည်လေသည် (မသဲ ၂၈:၂၀)။

“ခမည်းတော်ထံမှထွက်၍” ဟူသော သခင်ယေရှု၏ အခိုင်အမာဘော်ပြချက် (၂၇:၃၀, ၈:၄၂, ၁၃:၃, ၁၇:၈)က အောက်ပါအချက်များ ကို အတည်ပြုသည်။

- ၁။ ရှေ့မဆွကပင်တည်ရှိခြင်း
- ၂။ ဘုရားဇာတိဖြစ်ခြင်း
- ၃။ ခမည်းတော်ဘုရားအားစုံလင်စွာထင်ရှားစေခြင်း

▣ “တဖန်ဤလောကမှထွက်၍ ခမည်းတော်ထံသို့သွားဦးမည်” ရောက်လာလတ္တံ့သော အထက်သို့ပြန်လည်တက်ကြွခြင်း ဥပဇ္ဈာယ်ဆရာ၏ အမှုတော်မြတ်အစပြုခြင်း၊ နှင့် ခရစ်တော်၏ကြားခံဆုတောင်းပေးခြင်းအမှုတို့အား ရည်ညွှန်းသည် (ဟေဗြဲ ၇:၂၅, ၉:၂၄, ၁ယော ၂:၁)။ ကိုယ်တော်၏ ရှေ့မဆွကပင်တည်ရှိမှုကို ယော ၁:၁ ၌ အခိုင်အမာဘော်ပြထားပြီး ဤနေရာ၌မူ ကိုယ်တော်၏ ဘုန်းတော်နှင့် တန်ခိုးတော်ကို ပြန်လည်ရယူခြင်းအဖြစ် နားလည်ရသည် (၁၇:၅,၂၄)။

ကျမ်းချက် ၁၆:၂၉-၃၃ တပည့်တော်တို့ကလည်း ကိုယ်တော်သည် ယခုတွင် ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်းဟော တော်မူ၏။ အလုံးစုံတို့ကိုသိတော်မူသည်ကို၎င်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်း၌ အလိုတော်မရှိသည်ကို၎င်း၊ ယခုတွင် ကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။ ယေရှုကလည်း ယခုတွင်ယုံကြည်ပြီလော။ သင်တို့သည် ကွဲပြား၍ ငါ့ကို တကိုယ်တည်းနေစေခြင်း၌ စွန့်ပစ်လျှက်အသီးအသီးမိမိတို့ နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ ယခုပင် ရောက် လေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။ သင် တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်း၌ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခ ကို ခံရကြလိမ့် မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့် ငါသည် လောကကိုအောင်မြင်ဟု မိန့်တော်မူ၏။

၁၆:၂၉ “အတည့်အလင်းဟောတော်မူ၏” အထူးဆွေးနွေးချက် (Parrhēsia) ၇:၄ ကိုရှု။

၁၆:၃၀ အခဏ်းငယ် ၁၉ ဘော်ပြသည့်အတိုင်း တပည့်တော်တို့၌ မေးခွန်းရှိနေသည်ကို ကိုယ်တော်သိတော်မူသည်အကြောင်း ဤ အကြောင်း၌လည်း နားလည်ဘို့ရန်ရှိသည်။ ဤဘော်ပြချက်အရ ထိုသူတို့၏စုံလင်ခြင်းမရှိသေးသော ယုံကြည်ခြင်းတိုးပွားလာမှုကို ပေါ်လွင်စေသည်။ ထိုသူတို့သည် များစွာမြင်ပြီး ကြားပြီးဖြစ်ရာ ဤအရာ (၁၉) က ၎င်းတို့၏ သိမြင်နားလည်မှု၌ ကြီးစွာသော အလှည့်အပြောင်းဖြစ်စေသလော? ကောင်းမွန်သော ရည်ရွယ်ချက်မှန်သော်လည်း အဘောင်ရင်းသန်သန်ပြောတတ်သော ပေတရု၏ လေသံ မျိုးပေါက်၍နေသည်။ (Jerome Biblical Commentary, P.456 ကိုရှု)

၁၆:၃၁ “ယခုတွင်ယုံကြည်ပြီလော” မေးခွန်းသို့မဟုတ် ဘော်ပြချက်တစ်ခုဖြစ်နိုင်သည်။ ခေတ်သုံးကျမ်းအများစုကမူ မေးခွန်းအဖြစ် နားလည်ထားကြသည်။ သေရေးရှင်ရေးတစ်မျှ အရေးကြီးသော ဤအချိန်နာရီ၌ပင် တမန်တော်တို့၏ယုံကြည်ခြင်းမှာ စုံလင်မှုမရှိလာ သေးပေ။ မျက်မှောက်ကာလ၌လည်း ယုံကြည်သူများအစပြုရာ ယုံကြည်ကြရာ ထိုအားနည်းသောယုံကြည်ခြင်းကိုပင်လျှင် ယေရှုခရစ် တော် ပေါ် အခြေပြု၍ ရရှိသောအလင်းဖြင့် တုန်ပြန်ခြင်းဖြစ်သောကြောင့် ဘုရားသခင် လက်ခံတော်မူပါ၏။ ကိုယ်တော်၏တရား စီ ရင် ခံရခြင်းနှင့် ကားတင်ခံရစဉ်အတွင်း တပည့်တော်များထွက်ပြေးတိမ်းရှောင်ကြခြင်းကိုထောက်သော် ၎င်းတို့၏ ယုံကြည်ခြင်း စုံလင် မှုမရှိကြောင်း သက်သေဖြစ်၍နေသည်။

၁၆:၃၂ “သင်တို့သည် ကွဲပြား၍ ငါ့ကိုတစ်ကိုယ်တည်းနေစေခြင်းငှါ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ပြေးသွားမည်” ဖမ်းဆီးမေးမြန်း၍ ကားတင်သတ်ချိန်တွင် ယောဟန်တစ်ဦးတည်းသာ ကျန်ရစ်ကြောင်း ရှင်းလင်းစွာမြင်ရပါသည်။ (မသု ၂၆: ၃၁, ၃၈၊ ၃၉၊ ၄၃၊ ၄၄)။ တမန်တော်အချို့မှာ မိမိတို့ယခင်ကျင့်လည် အသက်မွေးခဲ့ရာ တံငါသည်ဘဝသို့ ပြန်ဦးလှည့်၍ပင် သွားကြကြောင်း ယော ၂၁:၁-၃ က တင်ပြတော်ပြုလေသည်။

သခင်ယေရှုအနေဖြင့် လူနှင့်ပေါင်းဘော်ရခြင်း၌ သောကရောက်ရသော်လည်း (မသု ၂၆:၃၈, ၄၀-၄၁, ၄၃, ၄၅) ဤလောက၏ ခပ်သိမ်းသောအပြစ်များကို ယူတင်၍ အသေခံသည့်တိုင်အောင် (မသု ၂၇:၄၅-၄၆) ခမည်းတော်ဘုရားနှင့် မိတ်သဟာယ၌ အဘယ်သောက မျှ မရောက်ခဲ့ရပေ။ (၈:၁၆, ၂၉)

- ☐ NASB - “မိမိတို့အိမ်နေရာသို့။”
- NKJV - “မိမိတို့နေရာသို့။”
- NRSV - “မိမိတို့အိမ်သို့။”
- NJB - “မိမိတို့သဘောဆန္ဒအတိုင်း”
- TEV - “သင်တို့အိမ်နေရာသို့။”
- REB, NET, NIV - “မိမိတို့အိမ်နေရာသို့။”

NKJV က တိုက်ရိုက်အနက်ဖွင့်ဆိုထားသည်။ ခေတ်သုံးကျမ်းအများစုက မိမိတို့ကိုယ်ပိုင်အိမ်ယာကို ရည်ညွှန်းထားကြသည်။ Bultmann ကမူ “ပိုင်ဆိုင်မှု” (NIDOTTE, Vol.2, P.839) ဟု ရည်ညွှန်းရာ ယေရှုအားဖန်ဆင်းရှင်အဖြစ် ရည်ညွှန်းရပ်တည်ထား သည် (၁:၃, ၁ကော ၈:၆, ကောလောသဲ ၁:၁၆, ဟေဗြဲ ၁:၂)။

၁၆:၃၃ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ” Present Active Subjunctive ဖြစ်သည် (၁၄:၂၇)။ ငြိမ်သက်ခြင်းပေးသောသူနှင့်ရရှိသူ ကိုတွေ့ရရာ ခရစ်တော်၌တည်နေသောသူအတွက်ဖြစ်လေသည်။ အထူးဆွေးနွေးချက် ၁၄:၂၇ ကိုရှု။

☐ “လောက” ယောဟန်အသုံးပြုသော လောကအသုံးအနှုံးသည် လူ့ဘောင်အဖွဲ့အစည်းနှင့် ဘုရားနှင့်မပတ်သက်သည့် ကြံစည်လုပ်ဆောင်မှုတို့အား ရည်ညွှန်းသည်။ အထူးဆွေးနွေးချက် Kosmos ၁၄:၁၇ ကိုရှု။

☐ “ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်” ညှင်းပန်းနှိပ်စက်ခြင်းကို ယေရှုရင်ဆိုင်ရသည်သို့ ၎င်းတို့လည်း ရင်ဆိုင်ကြရမည်ဖြစ် သည်။ (၁၅:၁၈-၂၅, မသု ၅:၁၀-၁၂, တမန်တော် ၁၄:၂၂, ၁သက် ၃:၃) ညှင်းပန်းနှိပ်စက်ခံရခြင်းသည် (thlipsis) ယေရှု၏ စစ်မှန် သော နောက်လိုက်များဖြစ်ကြောင်း ဘော်ပြချက်တစ်ခုဖြစ်တော့သည်။

ဗျာဒိတ်ကျမ်း၌ “အမျက်တော်” နှင့် “ညှင်းပန်းခံရခြင်း” အကြား သီဩလော်ဂျီဆိုင်ရာ ခြားနားမှုရှိပါသည်။ ဘုရားသခင်၏အမျက်တော် သည် ယုံကြည်သူတို့အပေါ် ဘယ်သောအခါမျှ မကျရောက်သော်လည်း မယုံကြည်သူတို့၏ အမျက်ဒေါသမှာမူ ယုံကြည်သူ တို့အပေါ်ကျရောက်မှုရှိသည်။ ဤလောက၏ အလင်းဖြစ်သောသူတို့အားရန်မူခြင်းဖြင့် ၎င်းတို့ကိုယ်ကို စာတန်၏သားသမီးများဖြစ်ကြောင်း ဤလောက က ထုတ်တော်လေသည်။ (၁:၁-၁၈, ၃:၁၇-၂၁)

☐ “သို့သော်လည်းမစိုးရိမ်ကြနှင့်” Present Active Imperative ဖြစ်သည် (မသု ၉:၂,၂၂, ၁၄:၂၇, မာကု ၆:၅၀, ၁၀:၄၉ တမန်တော် ၂၃:၁၁)။ ထာဝရဘုရားက ယောရှုအား မိန့်ဆိုချက်မျိုးဖြစ်သည် (ယောရှု ၁:၆,၉,၁၈, ၁၀:၂၅)။

☐ “ငါသည်ဤလောကကိုအောင်မြင်ပြီ” Present Active Indicative ဖြစ်သည်။ အောင်မြင်ခြင်းအတွက် အာမခံချက်သည် ဂေသရေမန်မတိုင်မီ၊ ကာရာနီမတိုင်မီ၊ ဟင်းလင်းကျန်ရစ်သော သချိုင်းမတိုင်မီကပင် ရှိနှင့်ပြီးဖြစ်သည် (ရောမ ၈:၃၇, ၁ကော ၁၅: ၅၇, ၂ကော ၂:၁၄, ၄:၇-၁၅)။ လမ်းနှစ်သွယ်မရှိတော့ပါ။ အရာအားလုံးဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ရှိနေသည်။ သခင်ယေရှုက မေတ္တာနှင့်သော်လည်းကောင်း၊ ခမည်းတော်အားနာခံခြင်းဖြင့်လည်းကောင်း ဤလောကကိုအောင်နိုင်သည်နည်းတူ ယုံကြည်သူတို့က လည်း ကိုယ်တော်အားဖြင့် ဤလောကကို အောင်နိုင်ခွင့်ရှိပြီးဖြစ်သည် (၁ယော ၂:၁၃-၁၄, ၄:၄, ၅:၄-၅, ဗျာဒိတ် ၃:၂၁, ၁၂:၁၁)။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့်အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမ ဖြစ်စေ ပါသည်။

- ၁။ အခန်းကြီး ၁၅ နှင့် ၁၆ စပ်ကြား မည်သို့ဆက်နွယ်ပတ်သက်မှုရှိသနည်း?
- ၂။ အခန်းငယ် ၅ နှင့်စပ်ဆိုင်၍ ၁၃-၃၆ ကို မည်သို့နားလည်ရသနည်း?
- ၃။ ဤလောက၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်တော်မူချက်ကား အဘယ်နည်း?
- ၄။ ယုံကြည်သူတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်တော်မူချက်ကား အဘယ်နည်း?
- ၅။ မျက်မှောက်ခေတ် ဂိုဏ်းဂဏ အယူတိမ်းမှု၌ အဘယ့်ကြောင့်အခန်းငယ် ၂၆-၂၇ သည် အရေးကြီးသောသမ္မာတရား ဖြစ်ရ သနည်း?

အခဏ်းကြီးတစ်ဆယ့်ခုနစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ယေရှု၏ ဆုတောင်းခြင်း ၁၇:၁-၅	မိမိကိုယ်တော်တိုင် အတွက်ယေရှု၏ ဆုတောင်းခြင်း ၁၇:၁-၅	ယဇ်ပုရောဟိတ်မင်းကြီးအ ရာ၌ ယေရှု၏ ဆု တောင်းခြင်း ၁၇:၁-၅	တပည့်တော်များ အတွက်ပေတရု ဆုတောင်းခြင်း ၁၇:၁-၅	ယေရှု၏ ဆုတောင်းခြင်း ၁၇:၁-၂၃
၁၇:၆-၁၉	တပည့်တော်များအတွက် ယေရှု၏ ဆုတောင်းခြင်း ၁၇:၆-၁၉	၁၇:၆-၁၉	၁၇:၆-၈ ၁၇:၉-၁၉	
၁၇:၂၀-၂၆	ယုံကြည်မှုအားလုံးအတွက် ယေရှု၏ ဆုတောင်းခြင်း ၁၇:၂၀-၂၆	၁၇:၂၀-၂၄ ၁၇:၂၅-၂၆	၁၇:၂၀-၂၃ ၁၇:၂၄-၂၆	၁၇:၂၄-၂၆

ဇော်ရှုရန်လမ်းညွှန်-သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက် နားလည်ခြင်း

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌ သာတာဝန်ရှိပါ၏။ ယုံကြည်မှုတိုင်းလည်း ကိုယ်စီထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်း စာနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။

ယောဟန် ၁၇:၁-၂၆ မှ ကျမ်းအဆက်အစပ်များကို ခြုံငုံသုံးသပ်ခြင်း

(က)နောက်ခံအနေအထား

- ၁။ ဤအခန်းကြီး ၁၇ သည် ယဇ်ပုရောဟိတ်မင်းအရာ၌ သခင်ယေရှု၏ ဆုတောင်းချက်ဖြစ်သည်။
 - က) ကိုယ်တော်တိုင် အတွက် (၁-၅)
 - ခ) တပည့်တော်များအတွက် (၆-၁၉)
 - ဂ) အနာဂတ္တိယုံကြည်သူများအတွက်(၂၀-၂၆)

ယုံကြည်စိတ်ချအပ်သော အခြေအနေကို ဘော်ပြခြင်းဖြစ်၍ အားမတန်မာန်လျှော့သည့် အနေအထားမျိုး မဟုတ်ချေ။ (၁၆:၃၃)

- ၂။ ယေရှု၏ အရှည်ကြာဆုံး ဆုတောင်းချက်ကို တင်ပြခြင်းဖြစ်သည်။
 - ၃။ ဤအခန်းကြီးကို အကြောင်းအရာအလိုက် အပိုဒ်ခွဲရန် ခက်ခဲမှုရှိသည်။ အကြောင်းမှာ တူညီသော ဦးတည်ချက်ကို ယောဟန်၏ အရေးအသားပုံစံအတိုင်း အဖန်တလဲလဲ ရည်ညွှန်းဘော်ပြသောကြောင့်ဖြစ်သည်။ အဖန်တလဲလဲ ထိုးပြီးသော အကွက်များအတိုင်း ပုံဖော်သော ပန်းထိုးခြင်းကဲ့သို့ဖြစ်သည်။ သော့ချက်အနေဖြင့် အသုံးပြုသော စကားလုံးများမှာ “ဘုန်းတော်” “ပေးအပ်ခြင်း” “သိခြင်း” “စေလွှတ်ခြင်း” “နာမတော်” “လောက” နှင့် “တလုံးတဝ” တို့ဖြစ်သည်။
 - ၄။ ဤအခဏ်းကြီး၌ သန့်ရှင်းသောဝိညာဉ်တော်အကြောင်းမဖော်ပြထားပေ။ အခဏ်းကြီး ၁၄ မှ ၁၆ တိုင်အောင်ဖော်ပြခဲ့သောကြောင့် ထူးထူးခြားခြားပင်ဖြစ်၍နေသည်။
- (ခ)အခဏ်းငယ် ၆-၁၉ မှ တပည့်တော်များ၏ထူးခြားသောဝိသေသများ၊

- ၁။ ဤလေကထဲမှရွေးကောက်တင်မြောက်ထားခြင်း။
- ၂။ နှုတ်ကပတ်တရားကို စောင့်ရှောက်ခြင်း။
- ၃။ ဘုရားသခင်နှင့် ခရစ်တော်အားသိခြင်း။
- ၄။ သမ္မာတရားကိုခံယူခြင်း။
- ၅။ ၎င်းတို့အတွက် သခင်ယေရှုဆုတောင်းခြင်း။
- ၆။ ဤလေက၌ရှိရစ်ကြခြင်း။
- ၇။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ၎င်းတို့အားစောင့်မခြင်း။
- ၈။ ခမည်းတော်နှင့်ယေရှုတလုံးတဝတည်းဖြစ်သကဲ့သို့က ၎င်းတို့၌တလုံးတဝတည်းဖြစ်ခြင်း။
- ၉။ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံခြင်း။
- ၁၀။ ဤလေကနှင့် မဆက်ဆံခြင်း။
- ၁၁။ သမ္မာတရားအားဖြင့် ၎င်းတို့အားသန့်ရှင်းစေခြင်း။
- ၁၂။ ကိုယ်တော်အားစေလွှတ်သကဲ့သို့ ၎င်းတို့အားစေလွှတ်ခြင်း။
- ၁၃။ ခမည်းတော်သည် ယေရှုကိုချစ်တော်မူသကဲ့သို့ ၎င်းတို့အားချစ်တော်မူခြင်း။

(ဂ) ရင်ယောဟန်ခရစ်ဝင်မှ “ ဘုန်းတော် ” အသုံးအနှုန်း၊

- ၁။ **Septuagint (Lxx)** ဟေဗြဲကသာစကားမှ ဂရိအသုံးအနှုန်း doxa သို့၂၅ကြိမ်ခန့်အနက်ပြန်ထားသည်။ အဓိက ဓမ္မဟောင်းအသုံးအနှုန်းသည် Kabod ဖြစ်၍ “ခြားနားခြင်း” “ အလေးချိန် ” “လေးပင်မှု” “ထိုက်တန်မှု” “ဂုဏ်သတင်း” “ရိုသေလေးမြတ်မှု” “ထွန်းတောက်ခြင်း” စသည်ဖြင့်အနက်အဓိပ္ပါယ်ရသည်။
- ၂။ ဂရိအသုံးအနှုန်း doxa သည် ကျော်ဇော်ခြင်းအနက်မှ စဉ်းစားတွေးခေါ်ခြင်းကြိယာအသုံးအနှုန်းမှ ဆင်းသက်လာသည်။
- ၃။ ရင်ယောဟန်ခရစ်ဝင်၌ ဤစကားလုံး၏အနက်အဓိပ္ပါယ်သက်ရောက်မှု အမျိုးမျိုးကိုတွေ့ရသည်။
 - (က) ဘုရားဘုန်းတော် (၂၅, ၂၄ ; ၁၂: ၁၆)
 - (ခ) သခင်ယေရှု၏နိမိတ်လက္ခဏာများ၊ သြဝါဒများအားဖြင့်ထင်ရှားဖော်ပြသောခမည်းတော်ဘုရားနှင့်ခရစ်တော်၏အားတင်မခံရမီ ရက်သတ္တပတ်အတွင်း လုပ်ဆောင်တော်မူချက်များ (၁၄ , ၁၀, ၂၂, ၁:၁၄; ၂:၁၁ ; ၉:၁၈ , ၁၁:၄ , ၄၀)
 - (ဂ) အထူးသဖြင့်လက်ဝါးကပ်တိုင် (၁၁ , ၄ ; ၉:၃၉ ; ၁၂:၂၃ ; ၁၃:၃၁-၃၂)။ ဤအသုံးအနှုန်းများ၌ ပုံသေကားချပမရှိသည့်အချို့အချက်အလက်များလည်းရှိသည်။ အဓိကဗဟိုပြုချက်မှာ မျက်မြင်မရနိုင်သော ဘုရားသခင်သည်နှုတ်ထွက်စကားတော်နှင့်လုပ်ဆောင်တော်မူချက်များအားဖြင့် လူဖြစ်သော(ယေရှုခရစ်တော်)၌ ထင်ရှားဖော်ပြခြင်းပင်ဖြစ်သည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက်-၁၇:၁-၅ “ထိုသို့မိန့်တော်မူပြီးမှယေရှုသည်ကောင်းကင်သို့ကြည်မျှော်၍ အိုအဘ။ အကျွန်အချိန်ရောက်ပါပြီ။ ကိုယ်တော်သည်သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့ကအားထာဝရအသက်ကိုပေးစေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကိုအစိုးရသောအခွင့်တန်ခိုးကိုသားတော်အားပေးတော်မူသည်နှင့်အညီ၊ သားတော်သည်ကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါသည်။ အကြောင်းသားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါသည်။ ထာဝရအသက်ဟူမူကား မှန်သော ဘုရားသခင်တဆူတည်း ဖြစ်တော်မူသောကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။ အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာသို့ အကျွန်ုပ်အပ်ပေးတော်မူသောမူကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။ အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသောဆာသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။

၁၇:၁-“ထိုသို့မိန့်တော်မူပြီးမှယေရှုသည်” အခဏ်းကြီး၁၃-၁၆ မှ အထက်အခဏ်း၌ဟောပြောမှုကိုရည်ညွှန်းခြင်းဖြစ် ပါသည်။

▣ “အဘ” သခင်ယေရှုအား များသောအားဖြင့်အသုံးအနှုံးဖြင့် ဘုရားသခင်အား လိပ်မူလေ့ရှိ သည် (၁၁:၄၁; ၁၂:၂၇, ၂၈; မသံ ၁၁:၅၅-၅၇; လုကာ ၂၂:၄၂; ၂၃:၃၄)။ သခင်ယေရှုအနေဖြင့် အာရေမိစကားကိုသာအသုံးပြုရာ အာရေမိအသုံးအနှုံး၌ “Abba” သည် မိသားစုအတွင်း ကလေးငယ်က ဘခင်ဖြစ်သူအား အခေါ်အဝေါ်ဖြစ်သည်။ (မာက-၁၄:၃၆) ဤအကြောင်းကြောင့် ပင် ယုဒလူတို့က ကိုယ်တော်အား ရန်ပြုတိုက်ခိုက်ခြင်းဖြစ်သည်။

▣ “အချိန်ရောက်ပါပြီ” အမှုတော်မြတ်၏ ရည်ရွယ်ချက်နှင့် အချိန်အခါကို ကိုယ်တော်ကောင်းစွာ သိထားကြောင်းဖော်ပြချက်ဖြစ် သည် (၂:၄; ၇:၆, ၈, ၃၀; ၈:၂၀; ၁၂:၂၃; ၁၃:၁)။ မမျှော်လင့်၊ မသိရှိထားခဲ့သည့်အခြေအနေတစ်ခုက ကိုယ်တော်၌ဖြတ်ကျော်ဝင်ရောက် သွားသည်မျိုး အလျှင်းမရှိပါ။

▣ “သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ” Aorist active Imperative ဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်၌ တွေ့ရမြဲရှိသည်အတိုင်းသခင်ယေရှုကဤအသုံးအနှုံးကိုမိမိ၏ အသေခံခြင်းအတွက်ရည်ညွှန်းအသုံးပြုလေ့ရှိသည် (၄:၄; ၇:၃၉; ၁၂:၂၃; ၁၃:၃၁-၃၂)။ ဤအသုံးအနှုံးက ယေရှုသည်ရှေ့မဆွကပင်တည်ရှိသောဘုရားဖြစ်ခြင်းကိုလည်းရည်ညွှန်းသည် (၅:၂၄ နှင့် ၁:၁၄)။ ယေရှု၏လုပ်ဆောင်တော်မူချက်တို့သည် ခမည်းတော်အား အစဉ်ဘုန်းတော်ထင်ရှားစေသည်ဖြစ်ရာ အပြန်အလှန်သက်ရောက်မှုသ တောကိုတွေ့ရသည်။ ၁:၁၄ မှ မှတ်စုကိုရှု။

‘သားတော်’ နှင့်စပ်လျှင်း၍ အထူးဆွေးနွေးချက်- ၁ယော ၃:၈ ကိုရှု။

‘သားတော်’ အသုံးအနှုံးနှင့်ဆက်လျှင်း၍ ကျမ်းဂန်အမျိုးမျိုးတို့၌ခြားနားချက်များတွေ့ရသည်။

၁။ Article အသုံးပြုသော “သားတော်” ကို Mss P⁶⁰, Aleph, B, C*, တို့၌တွေ့ရသည်။

၂။ Genitive Pronoun အသုံးပြုသော “သားတော်” ကို Mss A, D, C² တို့၌တွေ့ရသည်။

CBS⁴ ကမူ # ၁ကို B အဆင့်(သေချာသလောက်) ပေးထားသည်။

၁၇:၂ “လူမျိုးအပေါင်းတို့ကိုအစိုးရသောအခွင့်တန်းခိုး” သာမန် လက်သမားတစ်ဦး၏ အလွန်အံ့ဩဘွယ်သောဖောပြချက်တစ်ခု ဖြစ်နေပေမည်(ယော-၅:၂၇; မသံ ၁၁:၂၇; ၂၈:၁၈; လုကာ-၁၀:၂၂)။ အခွင့်တန်းခိုး (exousia)သည် ၁:၂၅; ၅:၂၇; ၁၉:၁၀, ၁၁ တို့၌အသုံးပြုထားသည့် အချက်နှင့်အလားတူဖြစ်သည်။ “တရာဝင်အခွင့်အရေး” “အခွင့်အာဏာ” သို့မဟုတ် “တန်းခိုး” ဟု အနက်ပြန်ဆိုနိုင်သည်။

“လူမျိုးအပေါင်း” ၌အနည်းကိန်း(singular) ကိုအသုံးပြုထားသည်။ (ဟေဗြဲအသုံးအနှုံး၌လူသားမျိုးနွယ်ကိုရည်ညွှန်းသည်- ကမ္ဘာ ဦးဖီး၁၂; ဆာလံ ၆၅:၂; ၁၄၅:၂၁; ဟေရာယုဒဝေး၅; ၆၆:၂၃; ယောလ-၂:၂၈)။

▣ “ကိုယ်တော်သည် သားတော်လက်သို့အပ်ပေးတော်မူသမျှသောသူတို့အား” “သူတို့” ဟူသောအသုံးအနှုံးသည် နပုလ္လင်ဖြစ် ၍အနည်းကိန်း (၇:၂၄) လည်းဖြစ်ရာ တစ်ယောက်စီတိုင်းကိုရည်ညွှန်းသည်မဟုတ်ပဲ ခရစ်တော်၏ခန္ဓာဖြစ်သော တပည့်တော်များ ကို ဦးတည်ရည်ညွှန်းထားသည်။ ကြိယာသည် Perfect Active Indicative ဖြစ်၍ ရေရှည်တည်မြဲသော ဆုကျေးဇူးဖြစ် သည်။ ဤစာစုက ရှေ့မဆွက သိခြင်းနှင့်ရှေ့မဆွကပင်မှတ်သားခြင်းကို အတည်ပြုပါသည် (၆:၉¹²; ၆:၃၇, ၃၉; ရောမ ၈:၂၉-၃၀; ဧဖက်၁:၃-၁၄)။ ဓမ္မဟောင်း၌ မှတ်သားရွေးကောက်ခြင်းသည် အစေခံခြင်းအတွက်ဖြစ်ပြီး စမ္မသစ်၌မူ ဝိညာဉ်သဘော လုံခြုံမှုနှင့် ထာဝရကယ်တင်ခြင်းအတွက် ဖြစ်သည်။ ယုံကြည်သူသည်လည်း အစေခံခြင်းအတွက် ခေါ်ယူခြင်းပင်ဖြစ်သည်။ ရွေးကောက်ခြင်း သည် ဘုရား၏လုပ်ဆောင်တော်မူခြင်းတစ်ခုတည်းသက်သက်မဟုတ်ပဲပဋိညာဏ်ဆိုင်ရာဖြစ်ရာ လူ့ဘက်ကတာဝန်ယူမှုက ဆက်နွယ် လျှက်ရှိသည်။ သေခြင်းမဟုတ်ပဲ အသက်ရှင်ခြင်းကို ဗဟိုပြုထားသည်။ ယုံကြည်သူတို့အားရွေးကောက်ခြင်းသည် အခွင့်ထူး တခုပေါ်ရပ်တည်ရခြင်း သက်သက်မျှသာ မဟုတ်ပဲ။ “သန့်ရှင်းခြင်း” အသက်တာအတွက်ဖြစ်သည် (ဧဖက်-၁:၄)။ ဤကျမ်းချက် သည် ခမည်းတော်ဘုရားက သခင်ယေရှုအား အချို့ကိုအပ်ပေ၍ အချို့ကိုမပေးခြင်းမျိုး နားလည်ရန်မသင့်ပေ။

အထူးဆွေးနွေးချက် ခေါင်းစဉ် “ရွေးကောက်ခြင်း”
ရွေးကောက်ခြင်းဟူသည် နက်နဲသောခံယူချက်တစ်ခုဖြစ်သည်။ မျက်နှာလိုက်သည့်ခေါ်ယူခြင်းမျိုးမဟုတ်ပဲ အခြားသောသူများအား ရွေးနှုတ်ရန်အလိုငှါ ကိရိယာတစ်ခု၊ လမ်းကြောင်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာ၌ အခြေခံအားဖြင့်ဤအသုံးအနှုံးကိုအစေခံ ခြင်းအတွက် အသုံးပြုသော်လည်း ဓမ္မသက်ကျမ်း၌မူကားအခြေခံအားဖြင့် အစေခံခြင်းသို့တိုင် အကျိုးသက်ရောက်စေသောကယ်

တင်ခြင်းအတွက် အသုံးပြုသည်။ သမ္မာကျမ်းစာက ဝိနောမိဖြစ်ဟန်ရှိနေသော ဘုရားသခင်၏အခွင့်တန်းခိုးအာဏာနှင့်တဘက်မှလူ သား၏လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်မှုအကြား ဘယ်သောအခါမျှ အလျှော့အတင်းမပြုသော်လည်းနှစ်ချက်လုံးမှန်ကန်ကြောင်းကိုမူ အတည်ပြုထားသည်။ သမ္မာတရားဆိုင်ရာ ဟိုဘက်ဒီဘက်လွန်စွာအတွက် အကောင်းဆုံးသာကပြရသော် ရောမအခင်းကြီး ငြိမ့် ဘုရားသခင်၏အခွင့်တန်းခိုးအာဏာဖြင့်ရွေးကောက်ခြင်းနှင့်ရောမအခင်းကြီး၁၀မှလူသား၏လိုအပ်သောတုန့်ပြန်မှုကိုတွေ့ရသည် (၁၀:၁၁,၁၃)။

သီဩလောဂျီဆိုင်ရာ ဤလွန်ဆွဲမှုကို ဧဖက်-၁:၄ ခြံသော့ချက်အဖြစ်တွေ့ရသည်။ ယေရှုသည် ဘုရားသခင်ရွေးကောက်သောသူဖြစ်၍ လူသားအားလုံးကိုဖြစ်နိုင်ခြေရှိသည့် အနေအထားဖြင့် ခရစ်တော်၌ရွေးကောက်ထားသည်။ (Karl Barth) ယေရှုသည် ဘုရားသခင်ရှေ့တော်၌ ကျရုံးသောလူသားမျိုးနွယ်၏လိုအပ်ချက်အတွက်တဦးတည်းသော ကျေနပ်စေသူဖြစ်သည်။ ကြိုတင်မှတ် သားခြင်း၏ရည်ရွယ်ချက်ပန်းတိုင်သည်ကောင်းကင်နိုင်ငံမဟုတ်ပဲ သန်ကုန်းခြင်းအသက်တာ(ခရစ်တော်ကဲ့သို့)ဖြစ်ကြောင်းဧဖက် ၁:၄က-ရှင်းလင်းစွာအထောက်အမပြုထားသည်။ ကျွန်ုပ်တို့သည်ဝမ်းမြောက်ဘွယ်သတင်းကောင်း၏ နာက်ဆက်တဲ့အကျိုးရလဒ်၌ သာစိတ်စွဲလမ်းခြင်းရှိတတ်ပြီး တာဝန်ယူရမည့်အတိုင်းကို လျစ်လျူရှုတတ်လေသည်။ ဘုရားသခင်၏ခေါ်တော်မူခြင်း(ရွေးကောက် ခြင်း)သည် ထာဝရကာလအတွက်ဖြစ်သလို အချိန်တိုင်းအတွက်လည်းဖြစ်သည်။

ဤခံယူယုံကြည်ချက်သည် မည်သည့်အရာနှင့်မျှအဆက်အစပ်မရှိ။ တသီးတခြားရပ်တည်နေသောအရာမဟုတ်ပဲအခြားသမ္မာကျမ်း တရားအချက်အလက်များနှင့်လည်းဆက်သွယ်မှုရှိလာသည်။ကြယ်တာရာအစုအဝေးကြီးတစ်ခုနှင့်ကြယ်တစ်လုံး၏ပတ်သက်မှုကဲ့သို့တည်း။ ဘုရားက သမ္မာတရားကိုအရှေ့တိုင်းသို့သာဖွင့်ပြထားပြီး အနောက်တိုင်းသားများသို့ဖွင့်ပြခြင်းမဟုတ်ပေ။ ခံယူချက်ဆိုင် ရာသမ္မာတရားများဖြစ်သည့် အပြန်ပြန်အလှန်လှန်စဉ်းစားဆင်ခြင်သုံးသပ်ရသည့်ခွန်တွဲနေသည့်အချက်များကြောင့်ရှိနေသည့်လွန် ဆွဲချက်များကို ရှောင်လွှဲဖယ်ရှား၍မရနိုင်ပါ။ (ဘုရားသခင်သည် နေရာတိုင်းတွင်ရှိနေခြင်း နှင့်တနေရာတည်း၌သာကိန်းဝပ်တော်မူ ခြင်း။ ယုံကြည်သူ၏လိုခြံမြှူနှင့်စွဲမြဲယုံကြည်ခြင်း၊ ယေရှုသည်ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်ခြင်း၊နှင့် ခမည်းတော်အားရိုသေ လေးမြတ်ခြင်း။ ယုံကြည်မှု၏လွတ်ခြင်းအခွင့်နှင့် ပဋိညာဏ်ဆိုင်ရာ တာဝန်ယူတက်မှု- အစုရှိသည်)

သီဩလောဂျီဆိုင်ရာ “ပဋိညာဏ်”ခံယူချက်က ဘုရားသခင်အခွင့်တန်းခိုးအာဏာ(အစဉ်အမြဲ အစပြု၍ အစီအစဉ်ဆွဲထားခြင်း)နှင့် လူဘက်မှဖြစ်မနေအစပြုခြင်းနှင့် နောင်တဖြင့်ယုံကြည်ခြင်းကို ပေါင်းစည်းညီညွတ်စေသည် (မာကု-၁:၁၅;တမန်တော်-၃:၁၆, ၁၉;၂၀:၂၁)။ တဘက်ရှိကျမ်းချက်အထောက်အထားပေါ်ရပ်တည်၍ တဘက်ကိုမှေးမှိန်သေးသိမ်စေရန်မပြုအပ်ပါ။ မိမိနှစ်သက်သော ခံယူချက်။ သို့မဟုတ် သီဩဂျီဉာဏ် အခိုင်အမာစွက်ရပ်တည်ခြင်းမျိုးသတ်ပြုသင့်ပါ၏။

“ထာဝရအသက်ကိုပေးစေခြင်းငှါ” ထာဝရအသက်သည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံမှလက်ဆောင်မွန်ဖြစ်သည် (၅:၂၁;၂၆;၆:၄၀,၁၀:၂၈; ၁ယော ၂:၂၅;၅:၁၁)။ “ဘုရား၏အသက်” “တသက်တာသစ်” သို့မဟုတ်“ထမြောက်ခြင်းအသက်တာ” ဟုလည်းဆိုလိုသည်။ အခြေခံအားဖြင့် အရေအတွက် ပမာဏမဟုတ်ပဲ အရည်အသွေးအနှစ်သာရ သာဖြစ်သည်(၁၀:၁၀)။

၁၇:၃ “ထာဝရအသက်ဟူမူကား” ယောဟန်ကထာဝရအသက်၏အနက်အဓိပ္ပာယ်အား အခိုင်အမာဖော်ပြထားသည်။ ဤကျမ်းချက် ကအဓိကကျသော သမ္မာတရားနှစ်ချက်ကိုဖော်ပြသည်။ (ခ)တဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း(တရားဟောရာ-၆:၄-၆)နှင့် (၂)ဒါဗိင်၏ ရာပေလွင်၌ထိုင်မည့်ရှေ့ယတည်းဟူသော ယေရှုခရစ်တော်(၂ရာ-၇) တို့ဖြစ်သည်။ ထာဝရအသက်သည် အနာဂါတ္တိ ဆိုင်ရာသီးသန့်ဖယ်ထားသည့်အရာမျိုးမဟုတ်ပဲ ယခုပင်လျှင် ယေရှုခရစ်တော်အားဖြင့် ကမ်းလှမ်းလျှက်ရှိသောအရာဖြစ်သည်။

▣“သိကျွမ်းခြင်းတည်း” Present Active Subjunctive ဖြစ်သည်။ ဘုရားနှင့်ပါတ်သက်ပြီး အပေါ်ယံကြောသိခြင်းမျှမ ဟုတ်ပါ။ အတည်ပြုရန်သမ္မာတရားရှိစေကာမူကိုယ်တိုင်တော်စပ်မှု၌ ပြည့်စုံမှုမရှိတက်သော သမ္မာတရားများယေရှုသည် စစ်မှန် သောဘုရားတစ်ဆူ၏ စုံလင်ပြည့်စုံစွာထင်ရှာပြသော မေရှိယဖြစ်ကြောင်းနှင့်(၁:၁၂, ၁၄; ကောလောသဲ ၁:၁၅; ဟောပြော ၁:၃)တဦး ချင်းအသက်တာ၌ ယုံကြည်ခြင်း၊ လက်ခံခြင်း၊ ဗနာင်တရခြင်း၊ နာခံခြင်းနှင့် ကိုယ်တော်၌သာစွဲမြဲစွာတည်ခြင်းတို့ဖြစ်သည်။

▣“မှန်သောဘုရားသခင်တဆူတည်း” ဓမ္မဟောင်းကျမ်းစာသည် တဆူတည်းသောဘုရားသခင်သာတည်ရှိကြောင်းအခိုင်အမာရပ် တည်ခြင်း၌ တမူထူးခြားသည် (ထွက်မြောက်ရာ ၈:၁၀; ၉:၁၄ တရားဟောရာ ၄:၃၅, ၃၉;၆:၄ ; ၃၃:၂၆;၁ရာ-၂:၂;၂ရာ-၇:၂၂; ၃ရာ- ၈:၂၃; ဟောရာယ-၃:၅;၂၀;၄၄:၆,၈;၄၅:၆-၇, ၁၄,၁၈,၂၁,၂၂;၄၆:၉; ယော ၅:၄၄; စကေ ၈:၄,၆; ခတိ ၁:၁၇;၂:၅;ယုဒ-၂၅)။ ထာဝရဘုရား၏တသီးတခြားဖြစ်ခြင်းနှင့်တဆူတည်းသောဘုရားဖြစ်ခြင်းက အရှေ့တိုင်းလောကီရေးရာမှ များစွာသောပိညာဉ်အရာ

များကိုးကွယ်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်နေခြင်းကိုမေ့ဟောင်းကတင်ပြထားသည်။ ထာဝရဘုရားတစ်ဆူတည်းရှိသကဲ့သို့ အခြား ဝိညာဉ် အရာများလည်းရှိနေသည် (လွတ်မြောက်ရာ- ၁၅:၁၁; တရားဟောရာ ၃:၂၄; ဆာလံ ၈၆:၈; ၈၉:၆)။

အထူးဆွေးနွေးချက် “ တစ်ဆူဘုရားခံယူချက် ”

တစ်ဆူဘုရားခံယူချက်၏ (တစ်ဆူတည်းသာတည်ရှိတော်မူသောဘုရား) သည်ဘုရားများစွာရှိသည့်အနက်မှ “ကြီးမြတ်သောဘုရားတစ်ဆူ” သို့မဟုတ် နိရိုအက်စ်တာဘာသာမှ ကောင်းမြတ်သောဘုရား မျှသာမဟုတ်ပါ။ ဤခံယူချက်၌ ကြွလာရေလလူမျိုးတို့က အများနှင့်မတူပဲ သီးသီးသန့်ခံယူရပ်တည်ကြသည် (အာဗြဟံ ၂၀၀၀ ဘီစီ)။ ခြင်းချက်အနေဖြင့် အီဂျစ်မှတ်တမ်းများ၌ အကျဉ်းချုံးဖော်ပြချက်တစ်ခုသာ ရှားရှားပါးပါးတွေ့ရပါသည်။ (Amenhotep iv, Akhenater ဟုလည်းခေါ်သည်- ၁၃၆၇ ၁၃၅၀ သို့မဟုတ် ၁၃၈၆-၁၃၆၁ ဘီစီ)။

ဤခံယူချက်ကို မေ့ဟောင်း၌ များစွာတွေ့ရပါသည်။

၁။ “ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားနှင့်တူသော ဘုရားမရှိ” လွတ်မြောက်ရာ ၈:၁၀; ၉:၁၄; တရားဟော ၃၃:၂၆; ၃၄:၈; ၂၃

၂။ “ကိုယ်တော်မှတစ်ပါး အခြားသော ဘုရားမရှိကြောင်း၊ တရားဟော ၄:၃၅, ၃၉; ၃၂:၃၉; ၁ရာ-၂:၂; ၂ရာ-၂၂:၃၂; ဟေရူယ- ၄၅:၂၁; ၄၄:၆, ၈; ၄၅:၆, ၂၁

၃။ “ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ တရားဟော ၆:၄; ရောမ ၃:၃၀; ၁ကောစ ၄:၆; ၁တီ-၂:၅; ယာကုပ်-၂:၁၉

၄။ “ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမည်မျှမရှိပါ။ ၂နာဂ-၂၂; ယေ ၇ မိ ၁၀:၆

၅။ “ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏ ဆာလံ-၈၆:၁၀; ဟေရူယ ၃၇:၁၆

၆။ “ငါ့ရှေ့မှ ဖန်ဆင်ရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ” ဟေရူယ- ၄၃:၁၀

၇။ “ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်စေ ငါမှတစ်ပါးအခြားသောဘုရားမရှိ” ဟေရူယ ၄၅:၅, ၆, ၂၂

၈။ “ထိုဘုရားမှတစ်ပါးအခြားသောဘုရားသခင် မည်မျှမရှိပါ” ဟေရူယ- ၄၅:၅, ၆, ၂၂

၉။ “ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ” ဟေရူယ-၄၅:၂၁

၁၀။ “ငါမှတစ်ပါး အခြားသောဘုရားမရှိ” ဟေရူယ-၄၆:၉

ဤနေရာ၌ ဝန်ခံစရာရှိသည်မှာ ဤတင်းကျပ်သောခံယူချက်သည် ဆင့်ကဲပြောင်းလဲ၍ ဖော်ပြခဲ့သည်ကိုတွေ့ရသည်။ အစောပိုင်းဖော်ပြချက်များကို **henotheism** (ခေါ်) တစ်ဆူဘုရားဝါဒကျင့်သုံးမှု (အခြားဘုရားများစွာရှိပင်ငြားလည်း ကျွန်ုပ်တို့ကမူ ထိုအထဲမှ တစ်ဆူကိုသာကိုးကွယ်မည်။) အဖြစ်နားလည်ရသည် (ထွက်မြောက်ရာ ၁၅:၁၁; ၂၀:၂, ၅; တရားဟောရာ ၃:၂၀; ၅:၇; ၆:၄, ၁၄; ၁၀:၁၇; ၃၂:၃၂; ၃ရာ ၈:၂၃; ဆာလံ ၈၃:၁၈; ၈၆:၈; ၁၃၆:၁-၂)။

ပထမဖော်ပြသည့်ကျမ်းချက်များက တစ်ဆူတည်းရှိခြင်း (ဒဿနိကဆိုင် ရာခံယူချက်)အား စတင်အရိပ်အမြွက်ဖော်ပြသည် (ထွက်မြောက်ရာ- ၈:၁၀; ၉:၁၄; တရားဟောရာ- ၄:၃၅, ၄:၃၅, ၃၉၊ ၃၃:၂၆)။ ပြီးပြည့်စုံသော ဘော်ပြချက်ကိုမူ ဟေရူယ ၄၃-၄၆ (၄၃:၁၁၊ ၄၄:၆၊ ၈၊ ၄၅:၇, ၁၄, ၁၇, ၂၂၊ ၄၆:၅, ၉) ၌ တွေ့လာရသည်။

ဓမ္မသစ်ကျမ်း၌မူ တရားဟောရာ ၆:၄ ကို အခြေပြု၍ ရောမ ၃:၃၀၊ ၁ကောစ ၄:၆၊ ဧဖက် ၄:၆, ၁တီ ၂:၅ နှင့် ယာကုပ် ၂:၁၉ တို့၌ တွေ့ရသည်။ သခင်ယေရှုကလည်း မသဲ ၂၂:၃၆-၃၇၊ မာကု ၁၂:၂၉-၃၀၊ လုကာ ၁၀:၂၇ ၌ ထိုအချက်ကို ကိုးကားဘော်ပြ သည်။ ဓမ္မဟောင်း၌သာမက ဓမ္မသစ်ကျမ်း၌ပါ အခြားဝိညာဉ်အရာများ (မကောင်းဆိုးဝါး၊ ကောင်းကင်တမန်) တည်ရှိမှုကို ဘော်ပြအတည်ပြုသည်မှန်သော်လည်း ဖန်ဆင်းရှင်/ကယ်တင်သော ဘုရားသခင်မှာ တစ်ဆူတည်းသာလျှင် ဖြစ်သည်။ (YHWH, ကမ္ဘာဦး ၁-၁)။

သမ္မတရားနှင့် ညီညွတ်သော တစ်ဆူဘုရားယုံကြည်မှု၏ ဝိသေသများကို အောက်ပါအတိုင်းတွေ့ရသည်။

၁။ ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်၍ တသီးတခြားဖြစ်သည်။

- ၂။ ဘုရားသခင်သည် ပုဂ္ဂိုလ်ဖြစ်သည် (ကမ္ဘာဦး ၁:၂၆-၂၇၊ ၃:၈)။
- ၃။ ဘုရားသခင်သည် ကောင်းမြတ်စုံလင်သော ဘုရားဖြစ်သည်။ (ထွက်မြောက်ရာ ၃၄:၆၊ နေဟမိ ၉:၁၇၊ ဆာလံ ၁၀၃:၈-၁၀)
- ၄။ ဘုရားသခင်သည် လူကိုသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း၍ (ကမ္ဘာဦး ၁:၂၆-၂၇) မိတ်သဟာယဖွဲ့တော်မူသည်။ (နံပါတ်) အပြစ်ရှိယုံလွယ်သော ဘုရားလည်းဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၂-၃)

ဓမ္မသစ်ကျမ်းဘော်ပြချက်

- ၁။ တစ်ဆူဘုရားဖြစ်သော ဘုရားသခင်၌ ထာဝရတည်ရှိသော ပုဂ္ဂိုလ်သုံးပါးဖြင့် ထင်ရှားဖော်ပြသည်။ (အထူးဆွေးနွေးချက် 'သုံးပါးတဆူ' ၈:၁၁ ကို ရှု)
- ၂။ ဘုရားသခင်သည် ယေရှုခရစ်တော်၌ စုံလင်ပြည့်စုံစွာ ဘော်ပြသည်။ (ယော ၁:၁၁၄၊ ကောလောသ ၁:၁၅-၁၉၊ ဟေဗြဲ ၁:၂-၃)
- ၃။ ဘုရားသခင်၏ ထာဝရအကြံအစည်တော်ဖြစ်သော ကျရှုံးသောလူကို ရွေးနှုတ်ကယ်တင်ခြင်းအမှုသည် တပါးတည်းသော သားတော်ကို ပူဇော်စတေးခံ၍ အကောင်အထည်ဖော်တော်မူသည် (ဟေရှာယ ၅၃၊ မာကု ၁၀:၄၅၊ ၂ကော ၅:၂၃၊ ဖိလိပ္ပိ ၂:၆-၁၁၊ ဟေဗြဲဩဝါဒစာ)။

အချို့ဓမ္မဟောင်းကျမ်းချက်များ၌ **hemotheism** (ဘုရား (eldim) များစွာရှိသော်လည်း ရှာမရေလလူမျိုးအတွက် တဆူတည်း) က-ထင်ဟပ်ပေါ်လွင်နေသည်။ အခြားဝိညာဉ်အရာများ ရှိနေခြင်းကြောင်း မောရှေကလည်း အသိအမှတ်ပြုပါသည်။ ဤသို့ဆိုသော် တိုင်းနိုင်ငံအသီးသီးတို့၏ ကိုးကွယ်ရာရုပ်တုဆင်းတုများမှာ မှန်ကန်သည်ဟု သိမှတ်သည်မဟုတ်ပဲ ထိုမျက်မြင်ရ သော ရုပ်တုဆင်းတုများနောက်ကွယ်၌ နတ်ဆိုးဝိညာဉ်ဆိုးများရှိ၍နေခြင်းပင်ဖြစ်သည် (၁ကော ၁၀:၁၉-၂၀)။

အခြားနာမဝိသေသနတခုမှာ “ဟုတ်မှန်သော” (**atethinos**) ဖြစ်သည်။ ဤအသုံးအနှုန်းနှင့် ၎င်းနှင့်ဆက်စပ်သော အသုံးအနှုန်း (**alethes**)ကို ယောဟန်၏ ရေးသားမှု၌ အကြိမ်ကြိမ်အသုံးပြုထားသည့်တိုင် ၎င်း၏အနက်အဓိပ္ပါယ်ကို အတိအကျဘောင်ခတ်နားလည်နိုင်ရန် ခက်ခဲမှုရှိသည်။ ဝေါဟာရအနက် ကျယ်ပြန့်သည့်သဘောရှိသည်။ ဓမ္မဟောင်းနောက်ခံ တင်စားဘော်ပြချက်အနေဖြင့် ကိုးစားလိုက်ခြင်း၊ သစ္စာစောင့်သိခြင်း၊ ရိုသေလေးမြတ်ဘွယ်ဖြစ်ခြင်း (**emeth-** မှ)တို့ဖြစ်သည်။ ဂရိဘာသာ စကားနောက်ခံ၌မူ မလျှို့ဝှက်ထားပဲ ရှင်းလင်းစွာထင်ရှားဘော်ပြသည်။ အချို့သောသမ္မာတရားအနက်၌ လိမ်လည်လှည့်ဖျားမှု၏ ဆန့်ကျင်ဘက်အဖြစ် တွေ့ရသည် (တိတု ၁:၂)။ ဂရိအသုံးအနှုန်း (**alethinos**) ၌ **inos** ဖြင့် အဆုံးသတ်သော သင်္ကေတက ဖန်တီးပြုလုပ်ခြင်းမှ ကင်းလွတ်မှုကို ဘော်ပြသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ယောဟန်၏ စာအရေးအသားမှ” ဟုတ်မှန်ခြင်း “(အသုံးအနှုန်း)”

- ၁။ ခမည်းတော်ဘုရား၊
 - က။ ဘုရားသခင်သည် ဟုတ်မှန်/သစ္စာတော်ရှင် (ယော ၃:၃၃၊ ၇:၁၈၊ ၂၈၊ ၈:၂၆၊ ၁၇:၃၊ ရောမ ၃:၄၊ ၁သက် ၁:၉၊ ၁ယော ၅:၂၀၊ ဗျာဒိတ် ၆:၁၀)
 - ခ။ ဘုရားသခင်၏ ဟုတ်မှန်သောအကျင့်ခလေ့ (ဗျာဒိတ် ၁၅:၃)
 - ဂ။ ဘုရားသခင်၏ ဟုတ်မှန်သော စီရင်တော်မူခြင်း၊ (ဗျာဒိတ် ၁၆:၇၊ ၁၉:၂)
 - ဃ။ ဘုရားသခင်၏ ဟုတ်မှန်သော မိန့်ဆိုခြင်း၊ (ဗျာဒိတ် ၁၉:၁၁)
- ၂။ သားတော်ဘုရား
 - က။ သားတော်၏ ဟုတ်မှန်ခြင်း/သမ္မာတရားဖြစ်ခြင်း
 - ၁) ဟုတ်မှန်သောအလင်း၊ (ယော ၁:၉၊ ၁ယော ၂:၈)
 - ၂) မှန်သောစပျစ်နွယ်ပင် (ယော ၁၅:၁)
 - ၃) ကျေးဇူးတော်/သစ္စာတော်နှင့် ပြည့်စုံခြင်း (ယော ၁:၁၄၊ ၁၇)
 - ၄) သမ္မာတရားဖြစ်ခြင်း (ယော ၁၄:၆၊ ၈:၃၂)
 - ၅) ဟုတ်မှန်သောသူ၊ (ဗျာဒိတ် ၃:၇၊ ၁၄၊ ၁၉:၁၁)
 - ခ။ သားတော်၏ သက်သေခံချက်/သက်သေဖြစ်ခြင်းသည် ဟုတ်မှန်ခြင်း (ယော ၁၈:၃၇)

၃။ နှိုင်းယှဉ်ဘော်ပြချက်

က။ မောရှေ၏ ပညတ်တရားနှင့် ယေရှု၏ကျေးဇူးတရားနှင့် သစ္စာတရား (ယော ၁:၁၇)

ခ။ မြေကြီးမှတ်တော်နှင့် ကောင်းကင်မှတ်တော် (ဟေဗြဲ ၈:၂၊ ၉:၁)

၄။ ရှင်ယောဟန်ခရစ်ဝင်၌ အနက်အမျိုးမျိုးရှိသော ဤဝေါဟာရကို မကြာခဏအသုံးပြုသည် (ဟေဗြဲနှင့်ဂရိ). ယောဟန်က ခမည်းတော်နှင့် သားတော်ကိုဘော်ပြရာ၌ ထိုဝေါဟာရများအသုံးပြုရာတွင် ပုဂ္ဂိုလ်ကဲ့သို့လည်းကောင်း၊ မိန့်ဆိုသူအဖြစ် လည်းကောင်း နောက်တော်လိုက်များအား ဝေမျှရန် သတင်းစကားအဖြစ်လည်းကောင်း အသုံးပြုထားသည် (ယော ၄:၂၃၊ ၁၉:၃၅၊ ဟေဗြဲ ၁၀:၂၂၊ ဗျာဒိတ် ၂၂:၆)။

၅။ ရှင်ယောဟန်၏ ဤနာမဝိသေသနအသုံးအနှုန်း နှစ်ချက်က ခမည်းတော်တစ်ဆူတည်းသော ဘုရားနှင့်သစ္စာတော်ရှင် အဖြစ် ဘော်ပြသော အချက် (၅:၄၄၊ ၁ယော ၅:၂၀) နှင့် သခင်ယေရှုအား ရွေးနှုတ်ကယ်တင်ခြင်း ရည်ရွယ်ချက်အတွက် စုံလင်သော ဘော်ပြချ်နှင့် ဟုတ်မှန်သောသူဖြစ်ကြောင်း ဘော်ပြသည်။

▣ “စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း” ယောဟန်၏ မှတ်ချက်တစ်ခုဖြစ်ဘွယ်ရှိသည်။ ယေရှုသည် ခမည်းတော်ဘုရားစေလွှတ်တော်မူသော သူဖြစ်ကြောင်းကို အထူးပြုထားသော ဤအချက်သည် ရှင်ယောဟန်ခရစ်ဝင် ကျမ်း၌ဘော်ပြ သော “ဒွန်တွဲဘော်ပြချက်” ကို တဖန်နားလည်စေလေသည် (၃:၁၇၊ ၃၄၊ ၅:၃၆၊ ၃၈၊ ၆:၂၉၊ ၃၈၊ ၅၇၊ ၇:၂၉၊ ၈:၄၂၊ ၁၀:၃၆၊ ၁၁:၄၂၊ ၂၇:၃။ ၈၊ ၁၈၊ ၂၁၊ ၂၃၊ ၂၅၊ ၂၀:၂၁)။ ရမ္မိတို့က apostello အသုံးအနှုန်းကို စေလွှတ်သောသူကို ရည်ညွှန်းရာ၌ တရားဝင် ကိုယ်စားပြုခြင်းအဖြစ် အသုံးပြုသည်။

၁၇:၄ - “အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကိုထင်ရှားစေပါပြီ” (၁၃:၃၂ မှ မှတ်စုကိုရှု) “ဘုန်းတော်” အသုံးအနှုန်းကို (၁) ဘုန်းတော်ထင်ရှားစေခြင်း သို့မဟုတ် (၂) ဘုန်းတော်ထင်ရှားပြခြင်း၊ အနက်၌အသုံးပြုသည်။ အခန်းငယ် ၆ သည် # ၂ကို နားလည်စေသည်။ သခင်ယေရှု၏ အဓိကလုပ်ဆောင်တော်မူချက်များအနက် တစ်ချက်မှာ ခမည်းတော်ကို ထင်ရှားစေခြင်းဖြစ်သည်။ (၁:၁၄, ၁၈)

▣ “အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ” ဂရိအရင်းအမြစ်၌ telos သည် “အလုံးစုံပြီးစီးခြင်း” အဖြစ် နားလည်ရသည် (၄:၃၄၊ ၅:၃၆၊ ၁၉:၃၀)။ အပ်ပေးတော်မူသော ဆောင်ရွက်စရာအမှု သုံးဆင့်တွေ့ရသည်။

၁။ ခမည်းတော်ဘုရားကို ထင်ရှားစေခြင်း (၁:၁၄, ၁၈)

၂။ ကျရှုံးလျက်ရှိနေသော လူသားမျိုးနွယ်အား ရွေးနှုတ်ခြင်း၊ (မာကု ၁၀:၄၅ ၊ ၂ကော ၅:၂၁)

၃။ စစ်မှန်သောလူသားဖြစ်ခြင်းမှ ပုံသက်သေ (၁၃:၃၁၊ ၁ပေ ၂:၂၁)

၄။ သခင်ယေရှု၏ ဆက်လက်၍ရှိနေသော ကြားခံဆောင်ရွက်မှု (၁ယော ၂:၁၊ ဟေဗြဲ ၇:၂၅၊ ၉:၂၄)

၁၇:၅ “ဘုန်းအသရေ” ခရစ်တော်၏ ရှေ့မကပင်တည်ရှိတော်မူကြောင်း အထူးပြုမည်။ (၁:၁,၁၅,၆:၆,၈:၅,၁၆:၂,၁၇:၁,၁၃,၂၄,၂ကော ၈,၉, ဖိလိပို့ ၂:၆-၁၁, ကောလောပဲ-၁:၁၇,ဟေဗြဲ ၁:၃,၁၀:၅-၈)တပည့်တော်များအား ကိုယ်တော်၏ တန်ခိုးနိမိတ်လက္ခဏာအားဖြင့် ဆန်းအသရေကိုဖော်ပြတော်မူမည်။ (၁:၁၄,၂:၁၁,၁၁:၄,၄၀,၁၂:၂၈)ယခုမူကား ကိုယ်တော်၏အသေခံခြင်း၊ထမြောက်ခြင်းနှင့်ကောင်းကင်ဘုန်းတော်ထံထက်ကြွခြင်း၏အမြင့်ဆုံးဘုန်ထင်ရှားခြင်းဖြစ်သည် (၂:၄, ဖိ ၂:၅-၆)။ ဤကြိုယာသည် Aorist Active Imperative ဖြစ်ပြီး ခမည်းတော်အား အခွင့်တောင်းခြင်း၌ အသုံးပြုသည်။ ၁:၁၄ မှ “ဘုန်းတော်” မှတ်စုကိုရှု။

ကျမ်းချက် ၁၇:၆-၁၉ “ဤလောကမှယူ၍ အကျွန်ုပ်၌ခပ်ပေးတော်မူသော သူတို့အား အကျွန်ုပ်သည်- ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည် ပိုင်တော်မူသဖြင့် အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ် တရားကိုသူတို့သည်စောင့်ကြပါသော အကျွန်ုပ်အားပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။ အကြောင်းမူကား အကျွန်ုပ်အားပေးတော်မူသောအရာတို့ကို သူတို့အား ကျွန်ုပ်ပေး၍ သူတို့သည်ခံယူသဖြင့် အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အထပ်သိကြသည်နှင့်ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည် ကိုယ့်ကြပါ၏။ သူတို့အလိုအလို၎င်း အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အလိုအလို၎င်းဆုတောင်းပါ၏။ အကျွန်ုပ် နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သောအရာ ရှိသမျှတို့ သည်လည်း အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုဆရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။ ယခုမှစ၍ အကျွန်ုပ်သည်

ဤလောက၌မရှိပါ။ ဤမူတို့ကား ဤလောက၌ ရှိရစ်ကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။ အကျွန်ုပ်သည် ဤလောကက၌ ဤမူတို့နှင့်တကွရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အားပေးတော်မူသော သူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်ဆီးခြင်း၏ သားတော်မှတစ်ပါး အဘယ်သူမျှပျက်ဆီးခြင်းသို့ရောက်ပါ။ ထိုသူသည် ပျက်ဆီးခြင်းသို့ရောက်သည်အကြောင်းကား ကျမ်းစာပြည့်စုံမည်ဖြစ်တည်း။

ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရမည်ဖြစ်၍ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့် လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။ ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါသည်။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။ ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါသော ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကိုသန့်ရှင်းစေပါ၏။”

၁၇-၆ “အကျွန်ုပ်၌ထပ်ပေးတော်မူသောသူတို့အား” သီဩလော်ဂျီသဘောအရ - ရွေးကောက်ခြင်းကို နားလည်းစေသည် (၂၊၉၊၂၄၊၆ ၃၇၊၃၉)။ အောက်ပါအချက်များမရှိပဲ မည်သူတဦးတစ်ယောက်မျှ-ဘုရားသခင်ထံပါး မချည်းကပ်နိုင်ပေ။

၁။ ဘုရားသခင်ဆပ်ပေးခြင်း၊

၂။ ဝိညာဉ်တော်သွေးဆောင်ခြင်း (၆း၄၄၊၆၅)

▣“အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြုပါပြီ” ဟေဗြဲအမည်နာမများ၌ - ၎င်းတို့၏အကျင့်စာရိတ္တများက ထင်ဟပ်ပေါ်လွင်လေ့ရှိသည် (၁၁၊ ၁၂၊ ၂၅-၂၆၊ ဆာလံ ၉း၁၀)။ ဤကျမ်းချက်သည်လည်း သီဩလော်ဂျီသဘော၌ ယေရှုကိုသိမြင်ခြင်းသည် ဘုရားသခင်ကို သိမြင်ခြင်းဖြစ်ကြောင်း အခိုင်အမာဖွင့်ဆိုသည် (ယော ၁း၁၈၊ ၁၂း၄၅၊ ၁၄း၈-၁၁၊၆ ကောလောသ-၁း၁၅၊ ဟေဗြဲ ၁း၃)။

အထက်ခန်းတွင် သခင်ယေရှုမိန့်တော်မူချက်၌ “နာမတော်”နှင့် စပ်လျဉ်း၍ အရေးကြီးသည့် သီဩလော်ဂျီကဏ္ဍတစ်ခုကို ဖော်ပြမည်(၁၄း၁၃၊၁၄၊၂၆၊ ၁၅း၁၆၊၂၁၊ ၁၆း၂၃၊၂၄၊၂၆၊ ၁၇း၆၊၁၁၊၁၂၊၂၆)။ အခမ်းကြီး ၁၇၌ မူထူးခြားသောနာမတော်နှစ်ခုဖြင့် ဘုရားသခင်အား အသုံးပြုခေါ်ဆိုထားသည်။

၁။ သန့်ရှင်းတော်မူသော , ၁၁

၂။ တရားတော်မူသော-အဘ, ၂၅

▣“ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည် စောင့်ကြပါလော” နာခံခြင်းတသက်တာသည် အလွန်အရေးကြီး သည်။ (၈း၅၁၊၅၅၊၁၄း၂၃၊၁၅း၁၀၊၂၀) ဓမ္မဟောင်းကျမ်းစာမှ -“စုံလင်းခြင်း”အနက်အဓိပ္ပါယ်နှင့်အလားတူ ဤနေရာ၌ဆုံးထား ခြင်းဖြစ်သည်။ (နောဇ၊ ကမ္ဘာဦး ၆း၉၊ အာဗြဟံ- ကမ္ဘာဦး ၁၇း၁၊ ဣသရေလတရားဟောရာ ၁၈း၁၃၊ ယောဘ၊ ယောဘ ၁း၁)ပြီး ပြည့်စုံသောနာခံခြင်း၊ သို့မဟုတ် အပြစ်ကင်းစင်ခြင်းထိတိုင်မဆိုလိုသော်လည်း နားထောင်လိုသောဆန္ဒတစ်ခုနှင့်ဖော်ပြတော်မူချက်တို့ကို လုပ်ဆောင်ခြင်းဖြစ်ရာ သခင်ယေရှု၌ တပည့်တော်တို့၏ ယုံကြည်ခြင်း၊ ယေရှု၌တည်နေခြင်းနှင့် ၎င်းတို့အားယေရှုချစ်တော်မူသည်နည်းတူ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းကို ရည်ညွှန်းလေသည်။

၁၇ :၇ “အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်း” ကိုယ်တော်အားခမည်းတော်ထံတော်ပြတော်မူချက်တို့အား ဆိုလိုသည်(၈း၊ ၇း၁၆၊ ၁၂း၄၈-၄၉)။

▣“သူတို့သည်ယခုသိကြပါစေ” Perfect Pictive Indicative နောက်၌ “ကို” (hoti) ကတွဲလိုက်လာသည်ဖြစ်ရာ- သတင်စကားတစ်ခုပါဝင်ကြောင်းရည်ညွှန်းသည်။ ယောဟန်အသုံးပြုသော "hoti" ကို အထူးဆွေးနွေးချက် ၂း၂၃# ၄ကိုရှု၊ ၁၇း၈ “သူတို့သည်ခံယူသဖြင့်”ဘုရားသခင်နှင့်စပ်ဆိုင်သောသတင်းစကားကို သခင်ယေရှုအားဖြင့်၎င်းတို့ရရှိကြလေသည်။ Direct Object ကိုမဖော်ပြထားပေ။ ၁း၁၂၅မှ Direct Object ဖြစ်သော လက်ခံရရှိကို ယေရှုကိုယ်တော်တိုင်အား လက်ခံရရှိခြင်းအဖြစ်

ရည်ညွှန်းထားသည်။ ဤနေရာ၌မူ ယေရှုဆောင်ယူလာသော ဘုရားသခင်နှင့်ပတ်သက်သော သတင်းစကားကို ရည်ညွှန်းသည်။ (၁) ဤအချက်သည် ဝမ်းမြောက်ဘွယ်သတင်းကောင်း၏ အသွင်နှစ်မျိုးဖြစ်သည့် (၁)ပုဂ္ဂိုလ်တော်မြတ်နှင့် (၂) သတင်းစကားကို မီးမောင်းထိုးပြထားသည်။

▣“သူတို့သည် ခံယူသဖြင့် ---ယုံကြပါသော” Aorit Active Indicative များဖြစ်သည်။ သခင်ယေရှုဘုရားဇာတိ နှင့် သတင်းစကားကို ရည်ညွှန်းသော သမ္မာတရားဖြစ်သည်။ (၅ :၁၉, ၆:၆၈-၆၉, ၁၂:၄၈-၄၉, ၁၆:၃၀, ၁၇:၁၈, ၂၁, ၂၃, ၂၅)

၁၇:၉ သူတို့အဘို့အလိုငှါ အကျွန်ုပ်ဆုတောင်းပါသော” ယေရှုသည် ကျွန်ုပ်တို့အတွက် ပေါင်းကူးတံတားခင်းပေးသူ (၁တိ - ၂:၅, ဟေဗြဲ-၈:၆, ၉:၁၅, ၁၂:၂၄) နှင့်ထောက်ခံရပ်တည်းပေးမှု (၁ယော ၂:၁) ဖြစ်သည်။ ဝိညာဉ်တော်ကဲ့သို့ပင် (ရောမ-၈:၂၆-၂၇) ဤဆောင်ရွက်မှု၌ ခမည်းတော်ဘုရား၏ ပါဝင်မှုအခန်းကဏ္ဍလည်းပါလေသည် (၁၆:၂၆-၂၇)။ တဆူဘုရားမှ ပုဂ္ဂိုလ်သုံးပါး လုံးထံပါဝင်လုပ်ဆောင်မှုကို ရွေးနှုတ်ခြင်း၏ အသွင်အပြင်အားလုံး၌တွေ့ရသည်။

▣‘လောကီသား’ ဤအခန်းကြီး၌ပင် Kosmos ကိုတစ်ဆယ့်နှစ်ကြိမ်သုံးပြုထားသည်။ သခင်ယေရှုအနေဖြင့် (၁)ဤ ကမ္ဘာမြေကိုလည်းကောင်း (၁၇:၅, ၂၄)၊ (၂) ယုံကြည်သူတို့၏ ယခင်မိမိတို့ကျဆင်းခဲ့သည့်အရာ၌ ဆက်လက်၍ဆက်နွယ်ပတ်သက် နေရခြင်းကိုလည်းကောင်း ဂရုစိုက်တော်မူပါ၏ (၁:၁၀, ၁၇:၆, ၉, ၁၁, ၁၃, ၁၄, ၁၅, ၁၆, ၁၇, ၁၈, ၂၁, ၂၃)။ ယောဟန်၏အရေးအသားတို့၌ ဤဝေါဟာရကို လူ့ဘောင်းအဖွဲ့အစည်းများနှင့်ဘုရားနှင့်မသက်ဆိုင်သည့် လုပ်ဆောင်မှုတို့အား သီးသီးသန့်သန့်ရည်ညွှန်းလေ့ရှိ သည်။ တခါတရံ ဤဝေါဟာရကို (၁) ဤကမ္ဘာမြေ (၂) ဤကမ္ဘာပေါ်ရှိဝေနေယျသတ္တဝါအားလုံး သို့မဟုတ် (၃) ဘုရားနှင့် ဝေးကွာသော အသက်တာအဖြစ်လည်းနားလည်ရသည်။ အထူးဆွေးနွေးချက် ၁၄:၁၅ကိုရှု။

၁၇:၁၀ “အကျွန်ုပ်စပ်ဆိုင်သောအရာ ရှိသမျှတို့သည် အရာရှိသမျှတို့သည် ကိုယ်တော်နှင့်စပ်ဆိုင်ကြပါသော ကိုယ်တော်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည်လည်း အကျွန်ုပ်နှင့်စပ်ဆိုင်၍” သုံးပါးတဆူ၌ ညီညွတ်သော သဘောကို ဖော်ပြမည် (၁:၁၁, ၂၁, ၂၃, ၁၆:၁၅)။ ‘သုံးပါးတဆူ’အတွက် အထူးဆွေးနွေးချက် ၁၄:၂၆ကိုရှု။

▣‘ထိုအရာတို့အားဖြင့် အကျွန်ုပ်သည်ဘုန်းထင်ရှားပါ၏’ Perfect Passive Indicative ဖြစ်သည်။ သခင်ယေရှုက ခမည်းတော်ဘုရားအား ရိုသေလေးမြတ်သကဲ့သို့ပင် တပည့်တော်တစ်ဦး၏ အသက်တာသည်လည်း သခင်ယေရှုအား ရိုသေလေး မြတ်တို့ရန်ဖြစ်သည်။ အံ့ဩဖွယ်ဖြစ်သော တာဝန်ယူမှုပင်ဖြစ်သည်။

၁၇:၁၁ - ‘ယခုမှစ၍ အကျွန်ုပ်သည် ဤလောက၌မရှိပါ’ ဤအချက်သည် (၁) သခင်ယေရှု ခမည်းတော်ထံပြန်သွား ရသော ရောက်လတုံ့သော ကောင်းကင်သို့တက်ကြွခြင်း (တမန်တော် ၁:၉-၁၀) သို့မဟုတ် (၂) လူပရိသတ်အတွင်း သခင်ယေရှု၏အမှု တော်ဖြစ်ကိုရည်ညွှန်းသည်။

▣‘သန့်ရှင်းတော်မူသောအဘ’ ‘သန့်ရှင်းခြင်း’ ဝေါဟာရကို ခမည်းတော်အားသုံးနှုန်းခြင်းအား ဓမ္မသစ်ကျမ်းတွင် ဤနေရာ၌ သာတွေ့ရသည် (၁ပေ-၁:၁၅ ၌လည်းသန့်ရှင်းတော်မူသည်ဟုတွေ့ရသည်။) ဤ-နာမဝိသေသန (hagios) ကိုသန့်ရှင်းသော ဝိညာဉ်တော်၏-ဂုဏ်ပုဒ်အဖြစ်လည်း မကြခဏတွေ့ရည် (၁:၃၃ ၊ ၁၄:၂၆ ၊ ၂၀:၂၂)။ အလားသူဂရိ ဂရိဝေါဟာရ အရင်းအမြစ်ကို အခဏ်းငယ် ၁ရ ၌တပည့်တော်တို့အားလည်းကောင်း (hagiasmos) သခင်ယေရှုအား အခဏ်းငယ် ၁၉ ၌(hagiazo) ဟူ၍လည်းကောင်းအသုံးပြုထားသည်။

အခြေခံကျသော ဝေါဟာရအရင်းအမြစ်ကို “ဘုရားသခင်၏ အမှုတော်မြတ်အဘို့အလိုငှါ သီးသန့်အသက်ရှင်ခြင်း” (၁၇:၁၉) ဟု နားလည်ရသည်။ ဤဝေါဟာရကို ဘုရားသခင်အသုံးပြုရန်အလိုငှါသီးသီးသန့်သန့်ဆက်ကပ်ထားသော-ပုဂ္ဂိုလ် များနေရာများနှင့် ပစ္စည်းများအတွက်အသုံးပြုသည်။ ဘုရားသခင်၏ မထူးခြားသော အသွင်လက္ခဏာ (ဣသရေလ၏ သန့်ရှင်းသောသူ) နှင့် ရုပ်ခန္ဓာတိုင်း မြေကြီးအရာ၊ ကျဆင်းလျှက်ရှိသောအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သော အရာကိုတော်ပြသည် ယေရှုသည် သန့်ရှင်းတော်မူသည်နည်းတူနောက်တော်လိုက်များကလည်း ကိုယ်တော်၏သန့်ရှင်းခြင်းထင် ဟပ်လျက် ကိုယ်တော်ကဲ့သို့ဖြစ်လာရန်ဖြစ်သည်။ “သန့်ရှင်းသူ” ဟူသောဝေါဟာရသည် ဂရိအသုံးအနှုံး “သန့်ရှင်းခြင်း”မှ ဖြစ်သည်။ ယုံကြည်သူများဟူသည် သန့်ရှင်းသောသူများဖြစ်သည်။ အကြောင်းမှာ ခရစ်တော်၌ ရှိသောကြောင့်တည်း။ သန့်ရှင်း သူဖြစ်လာခြင်းမှာလည်း ကိုယ်တော်အတွက်အသက်ရှင်ရန်၊ ကိုယ်တော်ကဲ့သို့အသက်ရှင်ရန်နှင့် ကိုယ်တော်ထံသို့ ဦးတည်အ သက်ရှင်ရန်ပင်ဖြစ်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “သန့်ရှင်းခြင်း”

၁။ ဓမ္မဟောင်း

က။ Kadosh (BOB 872) အသုံးအနှုံး၏ မူလဝေါဟာရစစ်မြစ်မှာ မသေချာလှပဲ- ခါနန်စကားမှ ဖြစ်နိုင်ဘွယ်ရှိသည်။ ဖြစ်နိုင်ဘွယ်ရှိသော အရင်းအမြစ်အတိုင်း (Kd) ၌ ခွဲခြားခြင်းဟု ဆိုလိုသည်။ ဤအချက်သည် အသုံးများသောအရင်အမြစ် ဖြစ်ရာ “ထာဝရဘုရားအသုံးပြုခြင်းအတွက် သီးသန့်အသက်ရှင်ခြင်း” ဟုနားလည်ရသည်။ (ခါနန်လူမျိုးတို့၏ ဓလေ့ထုံးတမ်းများမှ တရားဟော ၇:၆၊ ၁၄:၂၊ ၂၁၊ ၂၆:၁၉)

ခ။ ဘုရားသခင်မျက်မှောက်တော်ရှိ-အရာဝတ္ထု၊ နေရာ၊ အချိန်နှင့်လူပုဂ္ဂိုလ်တို့နှင့်လည်းဆက်စပ်မှုရှိသည်။ ဤဝေါဟာရကို ကမ္ဘာဦးကျမ်း၌ မတွေ့ရသော်လည်း ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်းနှင့်တော်လည်းရာကျမ်းတို့၌ အများဆုံးအသုံးပြု လာသည်။

ဂ။ ပရောဖက်ကျမ်းများ (အထူးသဖြင့်ဟေရှာယနှင့်ဟောရှေ)၌ ကိုယ်ရေး၊ ကိုယ်တာအချက်အလက်များအားရှေးဦးစွာတင်ဆက် ထားသော်လည်း ဆက်လက်၍ထိုအချက်ပေါ်-အထူးမပြုထားပေ။ ထာဝရဘုရား၏ထူးခြားချက်ကို ဘော်ပြရာနည်းလမ်းတခု ဖြစ်လာသည် (ဟေရှာ ၆ ခု)။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏ ကိုယ်တော်၏ အသွင်လက္ခဏာကိုဆောင်သောနာမတော် သည်လည်း သန့်ရှင်းတော်မူသည်။ ကိုယ်တော်၏သဘောသဘာဝကို ဤလောကသို့ဘော်ပြရသောကိုယ်တော်၏ လူတို့သည် လည်း (ယုံကြည်ခြင်းပဋိညာဉ်ကိုစောင့်ထိန်းလျှင်) သန့်ရှင်းသောလူမျိုးဖြစ်သည်။

ဃ။ သီဩလော်ဂျီခဲယူချက်များဖြစ်သော ပဋိညာဉ်အချက်များ၊ တရားမျှတမှုနှင့် မရှိမဖြစ်သွင်ပြင်လက္ခဏာများမှ ဘုရားသ ခင်၏ - ကရုဏာနှင့်ချစ်ခြင်းကို ခွဲခြား၍မရနိုင်ပေ။ ဤနေရာ၌ ဘုရားသခင်နှင့် လူသား၏ မသန့်ရှင်းမှု၊ ကျန်းမူပုံကန်မှုအ ကြားတင်းမာလွန်ဆွဲမှုပင်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမားသောကရုဏာတော်နှင့် သန့်ရှင်းတော်မူခြင်း အကြားဆက်သွယ် မည့်အရာသည် အလွန်စိတ်ဝင်စားဘွယ်ရှိသည်။ Robert B. Girdlestone ၏ *Synonyms of the Old Testament*, pp.112-113 ဆို၏။

၂။ ဓမ္မသစ်

က။ ဓမ္မသစ်ကျမ်းရေးသူများ(လုကာမှလွဲ၍) မှာ- ဟေဗြဲတွေးခေါ်မှုရှိသည် နည်းတူ Koine Greek ၏လွမ်းမိုးမှုကရှိနေ သည်။ (Septuagint) ဓမ္မဟောင်းမှ - ဂရိဘာသာစကားသို့ ပြန်ဆိုချက်ဖြစ်၍ ဂရိစာပေ အတွေးထင်ခါ၊ ကိုးကွယ်မှုလွမ်းသောဝေါ ဟောရများမဟုတ်ချေ

ခ။ ယေရှုခရစ်သည် သန့်ရှင်းတော်မူသည်။ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်ထံမှဖြစ်၍ ဘုရားသခင်ကဲ့သို့ဖြစ်၏ (လုကာ ၁:၃၅ ၊ ၄:၃၄ ၊ တမန်တော် ၃:၁၄ ၊ ၄:၂၇,၃၀)။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၍ ဖြောင့်မတ်သောအရှင်ဖြစ်သည် (တမန်တော် ၃:၁၄ ၊ ၂၂:၁၄)။ အပြစ်နှင့်ကင်းစင်သောကြောင့်ကိုယ်တော်သည် သန့်ရှင်းတော်မူသည် (ယော ၈: ၄၆၊ ၂ ကော ၅:၂၁ ၊ ဟေဗြဲ ၄:၁၅ ၊ ၇:၂၆ ၊ ၁ပေ ၁:၁၉ ၊ ၂:၂၂ ၊ ၁ယော ၃:၅)။

ဂ။ ဘုရားသခင်သည်သန့်ရှင်းသောကြောင့် ကိုယ်တော်၏ သားသမီးများလည်းသန့်ရှင်းဘို့ရန်ဖြစ်သည် (ဝတ်ပြုရာ : ၄၄-၄၅ ၊ ၁ဇ:၂ ၊ ၂၀:၄, ၂၆၊ မသဲ ၅:၄၈၊ ၁ပေ . ၁:၁၆)။ ယေရှုသည်သန့်ရှင်းသောကြောင့်လည်း နောက်တော်လိုက်များကလည်း သန့်ရှင်းဘို့ရန်ဖြစ်သည် (ရောမ ၈:၂၈,၂၉ ၊ ၂ကော ၃:၁၈ ၊ ဂလာတီ၄:၁၉ ၊ ဧဖက် ၁:၄ ၊ ၁ သက် ၃:၁၃ ၊ ၄:၃ ၁ပေ-၁:၅)။ ယုံကြည်သူတို့၏ ကယ်တင်ခြင်း ရည်ရွယ်ချက်မှာ ခရစ်တော်ကဲ့သို့ (သန့်ရှင်းခြင်း) အစေခံသော- အသက်တာအတွက် ဖြစ်သည်။

▣ “ကိုယ်တော်နှင့် အကျွန်ုပ်သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အားပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါ သည်။ အကြောင်း Present Subjunctive ဖြစ်သည်။ သုံးပါးတဆူဘုရား၏ ညီညွတ်သောတော်စပ်မှုကို ရည်ညွှန်းမည် (၂၁, ၂၂,၂၃: ၁၀:၃၀,၁၄:၁၀)။ အံ့ဘွယ်သောတောင်းဆိုမှုနှင့် ခရစ်ယာန်တို့၏ တာဝန်ရှိမှုလည်းဖြစ်သည်။ ယနေ့မျက်မှောက်ကာလတွင် ဤညီညွတ်ခြင်းက လစ်ဟာလျှက်ရှိသည်(ဧဖက် ၄:၁-၆)။ ကွဲပြားသော ယနေ့အသင်းတော်၏ ညီညွတ်ရန်နည်းလမ်းမှာ အပေါ်ယံ သဏ္ဍာန်တူညီမှုမဟုတ်ပဲ တလုံးတဝတည်းရှိခြင်းသာလျှင်ဖြစ်သည်။

▣ “သူတို့ကို ကိုယ်တော်၏နာမ၌ တည်စေတော်မူပါ” ဘုရား၏ ကာကွယ်မှုကို အပ်နှင်းရန်နှင့် ကိုယ်တော်အားထာဝရ ဘုရားထပ်ပေးတော်မူသောအရာ (Perfect Active Indicative)အား တပည့်တော်များအား ထောက်ပံ့ကျေးဇူးပြုရန်

(:၁၂)မဝင်ယေရုံဆုတောင်းတော်မူသည်။ (Aorist Active Imperative) ဤလောက၌ ကိုယ်တော်အမှုတော်ရွက်ဆောင်နိုင်ခဲ့သည် နည်းတူ ၎င်းတို့အားလည်း လုပ်ဆောင်နိုင်စွမ်းရှိလေသည်။ (:၁၈)

၁။ ခမည်းတော်ဘုရား

၂။ သားတော်ဘုရားနှင့်

၃။ တပည့်တော်များအကြား တလုံးတဝတည်းဖြစ်ခြင်း၏ ရလဒ်ပင်ဖြစ်တော့မည် (:၂၁)။

၁၇:၁၂ - “တည်စေပါပြီ စောင့်မပါပြီ” ပထမကြိယာမှာ Imperfet Tense ဖြစ်၍ ဒုတိယတခုမှာ Aorist Tense ဖြစ်သည်။ ဤကြိယာများ၌တူညီသော အနက်ဖွင့်ဆိုချက်ရှိသည်။ သခင်ယေရှု၏ အစဉ်အမြဲတွယ်တာနေခြင်းကို ထည့်သွင်းဖော်ပြထားသည် (၁ပေ ၁:၃-၉)။

M.R Vincent က၎င်း၏ *Word Studies in the New Testament Vol.1/* ၌ ဤဝေါဟာရနှစ်ခုအကြား ကျွမ်းကျင်မှုကိုဖော်ပြရာ ပထမဖော်ပြချက် (Fere)သည် လုံခြုံစွာထိန်းသိမ်းထားခြင်းနှင့် ဒုတိယအချက် (phulasso)က အဘွယ် စကားပေးထားခြင်းကိုဆိုလိုကြောင်းဖော်ပြသည်။ (p-496)

▣ “အဘယ်သူမျှပျက်ဆီးခြင်းသို့မရောက်ပါ” သခင်ယေရှု၏ ကွယ်ကာမှုတန်ခိုးတော်ဖြစ်သည် (၆:၃၅, ၃၉, ၁၀: ၂၈, ၂၉)။ (appollumi)ဝေါဟာရကို အနက်ဖွင့်ရန်ခက်ခဲမှုရှိသည်။ အကြောင်းမှာ ခြားနားသောအနက်အဓိပ္ပါယ်နှစ်မျိုး၌အသုံးပြုခြင်း ကြောင့်ဖြစ်သည်။ *Theological Dictionary of the New Testament Vol. 1* ၌ Gerhard Kittel ဤသို့မှတ်ချက်ပေးထား သည်။ “အောက်ပါဖော်ပြချက် နံပါတ် ၂ နှင့် ၄သည် မသေ၊ မာကု၊ လုကာတို့မှ ဤလောကနှင့်စပ်ဆိုင်သောဖော်ပြချက်ပါအခြေခံ ထား၍ နံပါတ် ၁နှင့် ၃ကမူ ပေါလုနှင့်ယောဟန်တို့ဖော်ပြသည်အတိုင်း နောက်ထာဝရကာလနှင့်ဆက်နွယ်မှုပါအခြေပြထားသည်။ (p-394)

- ၁။ ပျက်ဆီးခြင်း (သို့မဟုတ်) သတ်ဖြတ်ခံရခြင်းသို့။
- ၂။ ဆုံးရှုံးခြင်းသို့ (သို့မဟုတ်) ခံစားပေးဆပ်ရခြင်းမှ။
- ၃။ ပျက်ဆီးခြင်းသို့
- ၄။ ပျောက်ဆုံးခြင်းသို့

မယုံကြည်သူများတရားစီရင်ခြင်းအပြီး တည်ရှိနေခြင်းမှ အဆုံးသတ်ခြင်းအဓိပ္ပါယ်ရသော အရှင်ခြေမုန်းပျောက်ပျက်ခြင်းကဲ့သို့အ ချို့က ဤအသုံးအနှုန်း၌ဖွင့်ဆိုကြသည်။ ဤအချက်သည် ဒိယေလ ၁၂:၂ ကို ဖီလာဆန့်ကျင်ရာရောက်သည်။ ကျန်ခရစ်ဝင်သုံး ကျမ်း (Synoptic gospels) ၌အသုံးပြုသော အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် မပျက်ဆီးခြင်းမဟုတ်ပဲ ဝိညာဉ်ဆုံးရှုံးခြင်းအတွက် ယောဟန် နှင့်ပေါလုတို့တင်စားဖော်ပြချက်တို့အကြား ကွာဟမှု၌လည်း လွှဲချော်မှုလည်းရှိသည်။ အထူးဆွေးနွေးချက် ၁၀:၁၀ကိုရှု။

▣ “ပျက်ဆီးခြင်း၏ သားတယောက်မှတပါး” ယုဒရှုကရတ်အားရည်ညွှန်းကြောင်းထင်ရှားသည်။ အလားတူစကားစုမျိုး ကို သက် ၂:၃၅ “ပျက်ဆီးခြင်း၏သား” (နောက်ဆုံးကာလမှ အဓိခရစ်)ဟုတွေ့ရသည်။ ဟေဗြဲဆိုရိုးစကားဖြစ်သော - “ပျက်ဆီး ဆုံးရှုံးရန်သတ်မှတ်ထားသူတစ်ဦး” ဟုနားလည်ရသည်။ အထူးဆွေးနွေးချက်ကို ကွယ်နာစွန့်ခြင်း” ၆:၆၄ကိုရှု။

▣ “ကျမ်းမပြည့်စုံမည်အကြောင်းတည်း” ဆလံ ၄၁:၉ကို ရည်ညွှန်းခြင်းဖြစ်ပြီး ယော ၁၃:၁၈, ၆:၇၀-၇၁က ကိုးကားထား သည်။

၁၇:၁၃ - “ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်သို့သွားရမည်ဖြစ်၍”

- ၁။ သခင်ယေရှု၏ဆုတောင်းခြင်း (ယော-၁၇)
- ၂။ သခင်ယေရှုကောင်းကင်သို့ တက်ကြွခြင်း (:၁၁, တမန်တော် ၁)ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။

▣ “ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့်-ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း” Present Active Subjunctive နှင့် Perfect Pssive Participle ဖြစ်သည်။ အံ့ဩဝမ်းမြောက်ဘွယ်ဂတိတော်ပေတည်း (၁၅:၁၁, ၁၆:၂၄) ဤ စကားကိုစုကိုယောဟန်က အဖန်ဖန်အသုံးပြုထားသည် (၁ယော ၁:၄, ၂ယော ၁၂)။

▣ “ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏” ဤစာစုသည် အောက်ပါအချက်များနှင့်ပြန်လည်ဆက်နွယ်သည်။

- ၁။ ၁:၄၂ သခင်ယေရှုက အခြားသူများကြားရန်အလိုရှိအသံကိုမြှင့်၍ပြောသည်။
- ၂။ ၁၅:၁၁- သခင်ယေရှု၏စကားမှာ တပည့်တော်တို့၏ ဝမ်းမြောက်ခြင်းနှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည်။

၁၇:၁၄ ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ ဤနေရာ၌အသုံးပြုသော “စကားမှာ Logos ဖြစ်သည်။ အနက်အဓိပ္ပါယ်တူသော ဂရိဝေါဟာရ rhema ကို အခဏ်းငယ် -၈၅၅ အသုံးပြုထားသည်။ ဤအချက်သည်

သခင်ယေရှု၏ပုဂ္ဂိုလ်ဖြစ်ခြင်းဟောကြားခြင်းနှင့် ပုံသက်သေများမှတစ်ဆင့် ဘုရား၏ဖွင့်ပြခြင်းကို အတည်ပြုချက်ဖြစ်သည်။ သခင်ယေရှုက နှုတ်ကပတ်တော်ကိုပေး၍ ကိုယ်တော်တိုင်က နှုတ်ကပတ်တော်ဖြစ်သည်။ နှုတ်ကပတ်တော်သည် ပုဂ္ဂိုလ်တော်နှင့်ထိုသူတို့ သိမြင်ခြင်းတည်း အကျွန်ုပ်တို့အနေဖြင့် ဝမ်းမြောက်ဘွယ်သတင်စကားဖြစ်သော ပုဂ္ဂိုလ်တော်အား လက်ခံ၍ဝမ်းမြောက်ဘွယ် သတင်စကားကိုယုံကြည်ခြင်းဖြစ်သည်။

▣“အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့” “ဤလောက” အသုံးအနှုံးကား ကျရှုံးသောလူသားချီးမွမ်းနှင့်ပုန်ကန်သောကောင်းကင်တမန်များအား ရည်ညွှန်းသည် (၈:၂၃)။ ဤအချက်သည်လည်း ယောဟန်၏ ဒွန်တွဲဖော်ပြချက်ဥပမာတစ်ခု ဖြစ်သည်။

▣“ဤသူတို့သည် မဆက်ဆံသောကြောင့်” ယုံကြည်မှုဟူသည် ဤလောက၌ရှိနေသော်လည်း ဤလောကမှမဟုတ်ပေ (၁၆, ၁ယော ၂:၁၅-၁၇)။

▣“လောကီသားတို့သည် ဤသူတို့ကိုမုန်းကြပါစေ” လောက၏ငြင်းပယ်ခံရခြင်းသည် ခရစ်တော်၏လက်ခံခြင်းလက္ခဏာဖြစ်သည် (ယော ၁၅:၁၈-၂၀, ၁ယော ၃:၁၃)။

၁၇:၁၅ “ဤသူတို့ကို ဤလောကမှနှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ” ယုံကြည်သူ များ ဤလောက၌ ဆောင်ရွက်စရာအမှုရှိနေပေသေးသည်(၁၈, မသံ ၂၈:၁၉-၂၀, လုကာ ၂၄:၄၇, တမန်တော်၁:၈)။ ထိုသူတို့ အတွက် အိမ်ပြန်ရန်အချိန်မသင့်သေးပေ။

▣“မကောင်းသောအမှုအရာ” ဤအသုံးအနှုံး၌ ပုလိုင်နှင့်နပုလိုင်နှစ်မျိုးလုံးဖြစ်သည်။ (၁၂:၃၁, ၁၃:၂၇, ၁၄:၃၀, ၁၆:၁၁)၌ မကောင်းသော ပုဂ္ဂိုလ်၏လုပ်ဆောင်မှုကို မကြာခဏရည်ညွှန်းသည်အတိုင်း ဤကျမ်းချက်၌မူ (မသံ ၅:၃၇, ၆:၁၃, ၁၃:၁၉, ၃၈)၌ ကဲ့သို့ “မကောင်းသောအမှုအရာ”ဟု အနက်ပြန်ရမည်ဖြစ်သည်။ (၂သက် ၃:၃, ၁ယော ၂:၁၃-၁၄, ၃:၁၂, ၅:၁၈-၁၉) အထူးဆွေးနွေးချက် ၁၂:၃၁ကိုရှု။

၁၇:၁၇- “သန့်ရှင်းစေတော်မူပါ” ဝေါဟာရအရင်းအမြစ် “သန့်ရှင်းခြင်း (hagios)မှ Aorist Active Imperative ဖြစ် သည်။ အောက်ပါအတိုင်းနားလည်နိုင်သည်။

၁။ ယုံကြည်သူများကို ခရစ်တော်၏သဏ္ဍာန်တော်နှင့်ညီရန်အလိုငှါ ခေါ်ထားသည်။ (၁၉, ရောမ ၈:၂၈-၂၉, ၂ကော ၃:၁၈, ၇:၁, ဂလာတီ ၄: ၁၉, ဧဖက် ၁:၄, ၄:၁၃, သက် ၃:၁၃, ၄:၃, ၅:၅, ၅:၂၃, ၁ပေ ၁:၁၅)သမ္မတရားကိုသိကျွမ်းခြင်း ဖြင့် ဖြစ်နိုင်ရာထိုသမ္မတရားဟူသည် အသက်ရှင်သောနှုတ်ကပတ်တော် (ယောရှု ၁:၁-၁၄)နှင့်ရေးသားထားသော နှုတ်ကပတ်တော် သမ္မာကျမ်းစာ ၁၅:၃)တို့ဖြစ်သည်။

၂။ “သန့်ရှင်းစေခြင်း”အနက်အဓိပ္ပါယ်သည် ဓမ္မဟောင်းကျမ်းစာ၌ အခြေခံအားဖြင့် - “ဘုရားသခင်၏အမှုတော်မြတ်အတွက်သီးသီးသန့်သန့်အသက်ရှင်ခြင်း”အဖြစ်နားလည်ရသည်။ အခဏ်းငယ် ၁၈၅၅-ထိုသူတို့အားသန့်ရှင်းစေပြီး ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းစွာဖော်ပြသည်။

၁နှင့် # ၂တွင် မည်သည့်အချက်မှန်ကန်ကြောင်း မေးခွန်းထုတ်စရာမရှိပါ။ နှစ်ချက်လုံးမှန်ကန်မှုရှိသောကြောင့်ဖြစ်သည်။ နှစ်ချက်လုံးလိုအပ်ကြောင်းကိုလည်း သခင်ယေရှု၏ အသက်တာက ဖော်ပြနားလည်စေပါသည် (၁၉)။

ရှင်းယောဟန်ခရစ်ဝင်၌ တပည့်တော်တို့အား အမှုတော်မြတ်အတွက် သန့်ရှင်းစေခြင်းသည်ဓမ္မဟောင်းကာလ၌ အမှုတော်မြတ်အ တွက် ယဇ်ပုရောဟိတ်များ သီးသီးသန့်သန့် အသက်ရှင်ခြင်း၊ အသုံးအနှုန်းနှင့်အလားတူဖြစ်နိုင်ဘွယ်ရှိသည်။ ယဇ်ပုရောဟိတ် တို့က ဓမ္မဟောင်းယဇ်ပုရောဟိတ်အမှုတို့၌ ကြားခံဆောင်ရွက်ရသော်လည်း တပည့်တော်တို့ကမူ ဓမ္မသစ်၏ပြည့်စုံချက်ဖြစ်သော တကြိမ်တခါတည်း ခရစ်တော်အပူဇော်ခံရခြင်းကို ဖော်ပြရန် အစေခံရလေသည်။ (ဓမ္မဟောင်းနှင့်ဓမ္မသစ်နှိုင်းယှဉ်ချက်ဖြစ်သော ဟေဗြဲဩဝါဒကိုရှု)။

▣“ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မတရားဖြစ်ပါစေ” ဘုရားသခင်နှင့်ပတ်သက်သော သခင်ယေရှု၏ သတင်းစ ကားအား သမ္မတရားဟုရည်ညွှန်းသည်။ (၈:၃၁-၃၂) သခင်ယေရှုအား ဘုရားသခင်၏ သတင်းစကား (Logos, 1:1,4)ဟူ၍ လည်းကောင်း ဘုရားသခင်၏ သမ္မတရား (၁၄:၆)ဟူ၍ လည်းကောင်းခေါ်ဆိုသည်။ ဝိညာဉ်ကိုလည်း သမ္မတရားနှင့်ပြည့်စုံ သော ဝိညာဉ်တော်ဟု မကြာခဏရည်ညွှန်းသည်။ (၁၄:၁၇, ၁၅:၂၆, ၁၆:၁၃) ယုံကြည်သူများကိုလည်း သမ္မတရား(၁၉, Perfect Pssive Participle)နှင့် ဝိညာဉ်တော် (၁ပေ ၁:၂)အားဖြင့် သန့်ရှင်းလေသည်ကို သတိပြုပါ။ သမ္မတရားနှင့်စပ်ဆိုင်သော ဂရိအရင်းအမြစ်ကို အထူးဆွေးနွေးချက် ၆:၅၅နှင့် ၁၇:၃ကိုရှု။

“ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏” ဟူသောအချက်များ LXX မှ ဆာလံ ၁၁၉:၁၄၂မှ “ဖြောင့်မတ် တော်မူခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်းဖြစ်ပါစေ။ ကိုယ်တော်၏တရားသည် သမ္မာတရားဖြစ်ပါ၏။”ဟူသောအချက်မှ ကိုးကား ဟန်ရှိသည်။ သခင်ယေရှုအားအောက်ပါအတိုင်း ဧကန်မြင်ရဟန်ရှိသည်။

၁။ မောရှေ့နောက်တဦး (တရားဟောရာ ၁၈:၁၅)

၂။ ကိုယ်တော်၏တပည့်တော်များအား ယဇ်ပုရောဟိတ်အသစ်များကဲ့သို့လည်းကောင်း (သန့်ရှင်းစေသည်ကြိယာကိုသုံးခြင်း)

၃။ ကိုယ်တော်၏အသက်တာအား မှန်သောဘုရားတစ်ဆူ၏ မှန်သောဖွင့်ပြခြင်းအဖြစ်လည်းကောင်း

၄။ သုံးပါးတစ်ဆူဘုရားနှင့်တပည့်တော်တို့၏ တလုံးတဝတည်းဖြစ်ခြင်းတို့ ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ပြည့်စုံခြင်းကဲ့သို့ လည်းကောင်း (ကမ္ဘာဦး - ၁:၂၆-၂၇)

၅။ ယေရှုအား ကမ္ဘာဦး ၃:၁၅ ပြည့်စုံခြင်းကဲ့သို့လည်းကောင်း

၁၇:၁၈ - “ကိုယ်တော်သည် ကျွန်ုပ်ကို ဤလောကသို့စေလွှတ်တော်မူသည်နည်းတူ” သခင်ယေရှု၏ နာခံခြင်းအသက်တာ လုပ်ဆောင်ခြင်းတသက်တာ၊ အသေခံခြင်းအချက်ကပင်လျှင် (၂ကော ၅:၁၄-၁၅, ဂလာတိ ၂:၂၀, ၁ယော ၃:၁၆)နောက်တော်လိုက် များအတွက် ပုံသက်သေထားခဲ့လေသည် (၁၉)။ ကိုယ်တော်အားစေလွှတ်တော်မူသည်နည်းတူ (၂၀:၂၁) ၎င်းတို့အားလည်း ဤလောကထဲသို့ အမှုတော်မြတ်အတွက် စေလွှတ်မည်ဖြစ်သည်။ ဤလောကအား သွေးဆောင်ဘို့ရန်ဖြစ်ပြီး အသင်းအဖွဲ့တည် ဆောက်ရန်မဟုတ်ပါ။ အထူးဆွေးနွေးချက် “စေလွှတ်ခြင်း” (Apostello)၅:၂၄ကိုရှု။

၁၇:၁၉ “သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေမည်အကြောင်း” hina ဝါကျ (ရည်ရွယ်ချက်ဝါကျ)နှင့် Periphrastic Perfect Passive Participle ဖြစ်ပြီး ရလဒ်သည် ဖြစ်တည်ပြီးဖြစ်၍ ဆက်လက်၍လည်းထွန်းအားကရှိနေသည်။ သို့သော်လည်း အောက်ပါအချက်များပေါ်မူတည်၍ မရေရာသောအချက်ကရှိနေသည်။

၁။ ခရစ်တော်၏လာလတုံ့သော ကားတိုင်ပေါ်လုပ်ဆောင်မှု ထမြောက်ခြင်းနှင့်အထက်သို့တက်ကြွခြင်း

၂။ ယေရှုနှင့်ကိုယ်တော်၏ဩဝါဒကို နောင်တပါသောယုံကြည်ခြင်းဖြင့် ဆက်လက်၍တုန့်ပြန်ခြင်း။

အထူးဆွေးနွေးချက် ‘သမ္မာတရား’ ၆:၅၅ နှင့် ၁၇:၃ကိုရှု။

▣ “ကိုယ်ကိုသန့်ရှင်းစေပါ၏” ကရာနီကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ ခမည်းတော်၏အလိုတော်ကိုဆောင်ရန် မိမိကိုယ်ကို ပြင်ဆင်ခြင်းဖြစ်သည် (မာကု ၁၀:၄၅)။

ကျမ်းချက်- ၁၇:၂၀-၂၄” ထိုသူတို့အလိုကိုသာ အကျွန်ုပ်ဆုတောင်းသည်မဟုတ်ပါ။ သူတို့ဟောပြောခြင်းအား ဖြင့် အကျွန်ုပ်ကိုယုံကြည်သောသူတို့ အဘို့ကိုလည်းဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ် တော်မူ၍- အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေ ခြင်းငှါ ဆုတောင်းပါ၏။ ငါတို့သည်တလုံးတဝတည်းဖြစ်သကဲ့သို့- အကျွန်ုပ်သည်သူတို့၌ရှိ၍ ကိုယ်တော်သည် လည်း အကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတဝတည်းဖြစ်၍ တလုံးတဝတည်း၌ စုံလင်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းသရေကို ကျွန်ုပ်သည် သူတို့အားပေးပါပြီ အိုအဘကိုယ်တော်သည်- ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ် ၍ အကျွန်ုပ်အားပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့် အတူရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။

၁၇:၂၀ “သူတို့ဟောပြောခြင်းအားဖြင့်” Logo အသုံးအနှုံးဖြစ်သည်။ ဤဝေါဟာရကို ၁၄၅အသုံးပြု၍ အနက်အဓိပ္ပါယ်ထူသော rhema ကို ၈၅ အသုံးပြုသောကြောင့် တပည့်တော်များအနေဖြင့် ကိုယ်တော်ဖွင့်ပြသော သတင်းစကားကို လက်ဆင့်ကမ်းဝေငှ ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

▣ ‘အကျွန်ုပ်ကိုယုံကြည်သောသူတို့အဘို့ကိုလည်း’ နောက်ထပ်ယုံကြည်သူဖြစ်လာဦးမည်သူများနှင့် ၁၀:၁၆မှ တပါးအ မျိုးသားများကိုပင် ရည်ညွှန်းသည်က အထူးဆွေးနွေးချက် ၂:၂၃ကိုရှု။

၁၇:၂၁- ‘ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြည်မည်အကြောင်း’ Present Active Subjunctive ဖြစ်သည်။ တလုံးတဝတည်းဖြစ်ခြင်း၏ ရည်ရွယ်ချက်များ ဧဝံဂေလိအတွက်ဖြစ်သည်။ အခဏ်းငယ် ၂ခုသည် တည်ဆောက်ပုံနှင့်အထူးပြုချက်၌ ထပ်ထူညီနီးပါးဖော်ပြထားသည်။

သခင်ယေရှု၏ ဆုတောင်းချက်၌ လွန်ဆွဲမှုတချက်တွေ့ရသည်။ လောကီသားတို့အဘို့ ကိုယ်တော်ဆုမတောင်းပေ (၃၉)။ သို့တိုင်အောင် ဘုရားသခင်သည် ဤလောကကို ချစ်သောကြောင့် တပည့်တော်များညှင်းဆဲခံရစရာအကြောင်းဖြစ်စေမည့် ကိုယ်တော်၏သတင်းစကားကို ပြောကြားရန် ၎င်းတို့ကို ဤလောကသို့စေလွှတ်တော်မူသည် (၂၁,၂၃,၃၁၆)။ တလောကလုံးယုံကြည်ရန် ဘုရားသခင်အလိုတော်ရှိပါသည် (၁တိ-၂:၄, တိကု-၂:၁၁, ၂ပေ-၃,၉)။ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသူအားလုံးကို ဘုရားသခင်ချစ်တော်မူသည်။ ထို့ကြောင့်လည်း တလောကလုံးကိုယ်စား ကိုယ်တော်အသေခံခြင်းဖြစ်သည်။ အထူးဆွေးနွေးချက် (apostello) ၅:၂၄ကိုရှု။

▣“ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်” သုံးပါးတဆူ၏တလုံးတဝတည်းဖြစ်ခြင်းထက်သာ၍ အဘယ်အရာကမ္ဘာတလုံးတဝတည်းမဖြစ်နိုင်ပါ(၁၁,၂၂,၂၃,၃၅၇ ၄:၁-၆)။ ရှုထောင့်တခုအရ-တပည့်တော်များမလိုက်နာသည့်အရာကို ကိုယ်တော်ကသွန်သင်နေခြင်းတည်း။

၁၇:၂၂ “ကိုယ်တော်သည် အကျွန်ုပ်၏ပေးတော်မူသော-ဘုန်းသရေကို အကျွန်ုပ်သည်သူတို့အားပေးပါပြီ” နှစ်ချက်လုံးကို Perfect Active Indicative ဖြစ်သည်။ ဘုန်းသရေဟုဆိုရာ၌ ဖွင့်ပြတော်မူသော သတင်းစကားကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ခမည်းတော်၏စကားတော်အား သခင်ယေရှုယူဆောင်လာသည်သို့ ကိုယ်တော်၏စကားတော်ကိုလည်း တပည့်တော်များယူဆောင်ကြပါမည်။ ကိုယ်တော်အား အပြစ်ရှာခဲ့ကြသည့်နည်းတူ တပည့်တော်များလည်း လူတို့၏အပြစ်ရှာခြင်းကိုဆောင်ယူရပါမည်။ A.T Roberston က "World Pictures in the New Testamert Vol. V (Prso) ၌ ဤသို့တင်ပြသည်။ “ဤဘုန်းတော်သည် ၁၇:၂၄၌တော်ပြသော ဤကမ္ဘာမတည်မရှိမီရှိနှင့်သော ဘုန်းတော်ကိုမဆိုလိုပဲ။ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်အား ဘုန်းတော်ဖြစ်သည်။ (၁:၁၄,၂:၁၁) ၁:၁၄မှ ‘ဘုန်းတော်’မှတ်စုကိုရှု။

၁၇:၂၃-‘တလုံးတဝတည်း၌စုံလင်စေခြင်းငှါ’ အခဏ်းငယ် ၁၉၅ ကဲ့သို့ပင် Periphrastic Perfect Passise နှင့်အတူ hina ဝါကျကိုအသုံးပြုထားသည်။ အခဏ်းငယ် ၁၉၅ မှ (၁)ခရစ်တော်၏ ဆက်လက်လုပ်ဆောင်လတံ့သောလုပ်ဆောင်မှု၊ သို့တည်းမဟုတ် (၂) ၎င်းတို့၏ ဆက်လက်တည်ရှိနေသောယုံကြည်ခြင်းလော? ဟူသည့်အချက်၌ မသေချာသည့်အချက်ကိုတွေ့ရသည်။ အနက်ကို နားလည်ရသည်မှာ ယေရှုခရစ်တော်အားဖြင့် ၎င်းတို့၌တလုံးတဝတည်းရှိပြီးဖြစ်၍ ဆက်လက်၍မြဲမြံတည်ရှိမည်အကြောင်းတည်း တလုံးတဝတည်းဖြစ်ခြင်း၏ ရည်ရွယ်ချက်များ ဧဝံဂေလိတရားအတွက်ဖြစ်သည်။

▣“အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်း” ဂတိတော်တခုဖြစ်သော်လည်း (၁၆:၁၇, ၁၄:၂၁, ၂၃)။ လူ၏တုန့်ပြန်မှုအခြေအနေပေါ်မူတည်ပါသည်။ ဘုရားကလူကို ပဋိညာဉ်သဘော၌ အခွင့်ပေးထားသည်။ ချစ်ခြင်းမေတ္တာ (agapeo)သည် ယော ၁-၁၂၅၅ နှစ်ကြိမ်တွေ့ရပြီး ယော ၁၃-၁၇၅၅ မှ ၃၁ကြိမ်ပင်တွေ့ရသည်။ အထက်ခန်းတွင် မိန့်တော်မူချက်တို့၌ နှုတ်တော်ထွက်စကားတော် ကိုယ်တော်၏လုပ်ဆောင်ချက်များ၊ များမကြာမီရှင်ပြန်ထမြောက်ခြင်းနှင့် အထူးသဖြင့်လည်း ပင်ကေတုတ္တေနေ့၌ တပည့်တော်များ၏အသက်တာများမှတဆင့်ခမည်းတော်ဘုရား၏ သွင်ပြင်လက္ခဏာကို ဖော်ပြလေသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (၁ယော ၄:၉-၂၁)။

၁၇:၂၄ - “ဤကမ္ဘာမတည်မရှိမီ” ဖန်ဆင်းခြင်းမတိုင်မီကတည်းကပင် သုံးပါးတဆူဘုရားသည် ရွေးနှုတ်ကယ်တင်ခြင်းအတွက် အသင့်ရှိနေပြီးဖြစ်သည်။ ဤစကားစုကို ဓမ္မသစ်ကျမ်း၌ အကြိမ်ကြိမ်တွေ့ရသည် (မသံ ၂၅:၃၄, လုကာ-၁၁:၅၀,၃၅,၃၆, ၁၅:၂၆, ၁ပေ-၁:၂၀, ဗျာဒိတ် ၁၃:၈, ၁၇:၈)။

▣ “အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း” ဤ ကျမ်းချက်မှ “ဘုန်းတော်”သည် အခဏ်းငယ် ၂၃မှ ဘုန်းတော်နှင့်မတူညီကြောင်းထင်ရှားတွေ့မြင်နိုင်သည်။ ဤနေရာ၌မူ ယေရှု ခရစ်တော်၏ ရှေ့မဆွတာဝရကာလပင်ရှိခဲ့သော ဘုန်းတော်ကို ရည်ဆောင်မိန့်ဆိုသည်။

▣ “အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှါ” နောက်တော်လိုက်သူတို့အတွက်နေရာအရပ်ကိုပြင်ဆင်ခြင်းငှါ ဘုန်းတော်ထင်ရှားခြင်းအလိုငှါ ကိုယ်တော်ပြန်သွားမည်ဖြစ်သည် (၁၄:၁-၃)။ ဤလောကသည် ကိုယ်တော်၏အိမ်တော်မဟုတ် သကဲ့သို့ အကျွန်ုပ်တို့၏ အိမ်လည်းမဟုတ်ပါ။ ကိုယ်တော်၏ဖန်ဆင်းရာသာဖြစ်၍ (ကမ္ဘာဦး ၁-၂) အသစ်တဖန်ပြုပြင်ခြင်းအမှုကို ပြုပါမည် (ဗျာဒိတ် ၂၁-၂၂)။

ကျမ်းချက် ၁၇:၂၅-၂၆ “တရားတော်မူသောအဘ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ် သိပါ၏ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါစေ။ ကိုယ်တော်သည် အကျွန်ုပ်တို့ ချစ်တော်မူသော မေတ္တာသည် သူတို့၌ရှိစေခြင်းငှါ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အား ပြည့်နှံပါပြီဖြစ်၍ အစဉ်ပြည့်နှံပါမည်ဟု မိန့်မြွက်တော်မူ၏”

၁၇:၂၅-“တရားတော်မူသောအဘ” ဤနာမတော်ကို ဓမ္မသစ်ကျမ်း၌ ဤနေရာ၌သာတွေ့ရသည်။ အခဏ်းငယ် ၁၁မှသန့်ရှင်း တော်မူသောအဘ”နှင့် ယှဉ်တွဲလျက်ရှိသည်။ ဟေဗြဲစကားလုံး “တိုင်းတပည့်ကျူးရီး”မှဖြစ်သည်။ ဘုရားသခင်သည် စီရင်ခြင်းအမှု အတွက် စံနှုံးစံထားဖြစ်ကြောင်းနားလည်သည်။ အထူးဆွေးနွေးချက် ၁ယော ၂:၂၉ကိုရှု။

▣ “လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း” လောကီသား၊လူ့ဘောင်အဖွဲ့အစည်းများနှင့်ဘုရားနှင့်မသက် ဆိုင် လုပ်ဆောင်မှုပြုသူများက ဘုရားသခင်ကိုလည်းကောင်း (၁၇:၂၅)၊ ယေရှုခရစ်တော်ကိုလည်းကောင်း (၁:၁၀) မသိကြပါပေ။ မကောင်းခြင်းနှင့်ပြည့်စုံ၍ ဆိုးညစ်ခြင်းသက်သက်သာတည်း (၃:၁၉-၂၀,၇:၇)။

▣“အကျွန်ုပ်သိပါ၏” ဘုရားသခင်နှင့် စပ်ဆိုင်သော အကြောင်းအရာ၌ သခင်ယေရှုသည်သာ အမြင့်ဆုံးနှင့်အရှင်းလင်းဆုံး အရင်းအမြစ်ဖြစ်သည် (၁:၁၈,၃:၁၁)။

၁၇:၂၆ “ကိုယ်တော်၏နာမကို အကျွန်ုပ်သည်သူတို့အားပြည့်နှံပါပြီဖြစ်၍” - ခမည်းတော်၏သွင်ပြင်လက္ခဏာကို သခင် ယေရှုထင်ရှားဖော်ပြခြင်းနှင့် လူသားမျိုးနွယ်အား ရွေးနှုတ်ခြင်းအမှုကို ရည်ညွှန်းဖော်ပြမည် (၆:၁၁,၁၂, တမန်တော် -၂:၂၃, ၃:၁၈,၄:၂၈)။

▣“အစဉ်ပြည့်နှံပါမည်” သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆက်လက်၍ရှိနေဦးမည့် ကိုယ်တော်၏သွန်သင်ဖွင့်ပြခြင်း သို့တည်းမဟုတ် ထိုအချိန်ရောက်လတံ့သော ကယ်တင်ခြင်းအတွက် လက်ဝါးကပ်တိုင် ဂရိရည်ညွှန်းသည်။ ကျမ်းဆက်စပ်မှု သဘောအရ ပထမအချက်က သာ၍ဖြစ်ဖွယ်ရှိသည်။ ဤအချက်၌ ဂရိဘာသာစကားမှ ‘သိခြင်း’အနက်နှင့်ဟေဗြဲဘာသာစကားမှ ‘သိခြင်း’အဓိပ္ပါယ်နှစ်မျိုးလုံး သက်ဝင်မှုရှိသည်။

ဆွေးနွေးရန်မေးခွန်းများ။

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်သင်၏ အနက်ဖွင့်မှုသည် သင့်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရရှိသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာ နှင့် ဝိညာဉ်တော်ဖွင့်ခြင်းသည်သာ - အဓိကကျပါမည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှ တစ်ဆင့်သင်၏ဆင်ခြင်သုံးသပ်မှုအား ကထောက်က
မဖြစ်ပေမည်။

- ၁။ ဤဆုတောင်းခြင်းသည် သီဩလော်ဂျီဆိုင်ရာ၌ အဘယ်ကြောင့်အရေးကြီးသနည်း?
- ၂။ ယုဒသည် ကျေးဇူးတော်မှ ရွေ့လျားသော ယုံကြည်မှုတစ်ခုလော?
- ၃။ ကျွန်ုပ်တို့၏ တလုံးတဝတည်းဖြစ်ခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း?
- ၄။ ယေရှုသည် ရှေ့မဆွတာဝရကာလတည်ရှိသောသူဖြစ်ကြောင်းအဘယ်ကြောင့်အရေးကြီးသနည်း?
- ၅။ အောက်ပါအသုံးအနှုံးများမှ သော့ချက်အသုံးအနှုံးများကား အဘယ်နည်း?
 - က။ “ဘုန်းထင်ရှားစေခြင်း”
 - ခ။ “ပေးပါဒင်း”
 - ဂ။ “သိခြင်း”
 - ဃ။ “စေလွှတ်ခြင်း”
 - င။ “နာမတော်”
 - စ။ “လောက”

အခဏ်းကြီးတစ်ဆယ့်ရှစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြုဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ယေရှုအားသစ္စာဖောက်ခြင်းနှင့် ဖမ်းဆီးခြင်း	ဂေသရှေ့မာန်အရပ်၌သစ္စာ ဖောက်ခြင်းနှင့်ဖမ်းဆီးခြင်း	ယေရှုအားဖမ်းဆီးခြင်းစစ်ဆေး ကားတင်သတ်၍မြုပ်နှံခြင်း (၁စး၁-၁၉:၄၂)	ယေရှုအားဖမ်းဆီးခြင်း	ယေရှုအားဖမ်းဆီးခြင်း
၁စး၁-၁၁	၁စး၁-၁၁	၁စး၁-၁၁	၁စး၁-၄ ၁စး၅က ၁စးရခ ၁စး၈-၉ ၁စး၁၀-၁၁	၁စး၁-၉ ၁စး၁၀-၁၁
ယေရှုယစ်ပုရောဟိတ်မင်းရှေ့ ရောက်ခြင်း	ယစ်ပုရောဟိတ်မင်းရှေ့	အန္နတ်ရှေ့သို့ယေရှုရောက်ခြင်းအန္နတ်နှင့်ကယာဖရှေ့သို့မဟုတ်	ရောက်၍ပေတရု၏ငြင်းပယ်ခြင်း	ရောက်၍ပေတရု၏ငြင်းပယ်ခြင်း
၁စး၁၂-၁၄	၁စး၁၂-၁၄	၁စး၁၂-၁၄	၁စး၁၂-၁၄	၁စး၁၂-၁၄
ယေရှုအားပေတရုငြင်းပယ်ခြင်း	ယေရှုကိုပေတရုငြင်းပယ်ခြင်း		ယေရှုကိုပေတရုငြင်းပယ်ခြင်း	
၁စး၁၅-၁၈	၁စး၁၅-၁၈	၁စး၁၅-၁၈	၁စး၁၅-၁၇က ၁စး၁၇ခ ၁စး၁၈	၁စး၁၅-၁၈
ယေရှုအားယစ်ပုရောဟိတ်မင်းက စစ်မေးခြင်း	ယစ်ပုရောဟိတ်မင်း၏စစ်မေး ခြင်းခံရသောယေရှု		ယေရှုအားယစ်ပုရောဟိတ်မင်း ကစစ်မေးခြင်း	
၁စး၁၉-၂၄	၁စး၁၉-၂၄	၁စး၁၉-၂၄	၁စး၁၉-၂၄ ၁စး၂၂ ၁စး၂၃ ၁စး၂၄	၁စး၁၉-၂၄
ယေရှုအားပေတရုထပ်ငြင်းပယ်ခြင်း	ပေတရုနှစ်ကြိမ်ထပ်မံငြင်းပယ်ခြင်း		ပေတရု-ပေတရုထပ်မံငြင်းပယ်ခြင်း	
၁စး၂၅-၂၇	၁စး၂၅-၂၇	၁စး၂၅-၂၇	၁စး၂၅က ၁စး၂၅ခ ၁စး၂၆ ၁စး၂၇	၁စး၂၅-၂၇
ပိလတ်မင်းရှေ့ ယေရှုရောက်ခြင်း၊ ပိလတ်မင်း၏တရားခွင်		ပိလတ်မင်းရှေ့ ယေရှုရောက်ခြင်း၊ ပိလတ်မင်းရှေ့ ယေရှုရောက်ခြင်း၊		
၁စး၂၈-၃၈က	၁စး၂၈-၃၈	၁စး၂၈-၃၂	၁စး၂၈-၂၉ ၁စး၃၀ ၁စး၃၁က ၁စး၃၁ခ-၃၂	၁စး၂၈-၃၂
		၁စး၃၃-၃၈က	၁စး၃၃ ၁စး၃၄ ၁စး၃၅ ၁စး၃၆ ၁စး၃၇က	၁စး၃၃-၁၉:၃

	၁၈:၃၇ခ
	၁၈:၃၈က
ယေရှုအားသေဒဏ်စီရင်ခြင်း၊ မာရဗ္ဗနေရာ၌ အစားထိုးခြင်း (၁၈:၃၈ခ-၁၉:၁၆ဂ)	ယေရှုအားသေဒဏ်စီရင်ခြင်း၊ (၁၈:၃၈ခ ၁၉:၁၆က)
၁၈:၃၈ခ ၁၉:၇	၁၈:၃၈ခ-၃၉
၁၈:၃၉-၄၀	၁၈:၄၀-၁၉:၃

ဇော်ရှုရန်လမ်းညွှန် - သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်ဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့်အလင်းထဲ လျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။

ယောဟန် ၁၈:၁-၄၀ မှ ကျမ်းအဆက်အစပ်များအား ခြုံငုံသုံးသပ်ခြင်း

က။ ယောဟန်က ဂေသရုမာန်အရပ်၌ သခင်ယေရှု၏ပြင်းစွာသောစိတ်နာကျင်ခံစားရမှုကို ချန်လှပ်ထားခဲ့သည်။ (အခက်ကြီး ၁၇ နှင့် တပြိုင်တည်းကျမည်ဖြစ်သော်လည်း) သခင်ယေရှုအနေဖြင့် ဖြစ်လာသည့် အခြေအနေအားလုံးကို ထိန်းချုပ်နိုင်သော ဝိသေသကို အထူးပြုလိုကြောင်း ထင်ရှားသည်။ မိမိအသက်ကိုပင် အပ်ပေးပြီးဖြစ်သည်။ (၁၀:၁၁, ၁၅, ၁၇, ၁၈)

ခ။ ဤအခန်းကြီးမှဖြစ်စဉ်အချို့၌ ကျန်ခရစ်ဝင်သုံးကျမ်းနှင့် အနည်းငယ်ခြားနားကြောင်းလည်း တွေ့ရသည်။ ဤမကိုက်ညီမှုသည် အောက်ပါအချက်များအရ ဖြစ်ဟန်ရှိသည်။

၁။ မျက်မြင်သက်သေ၏အခြေအနေသဘော၊

၂။ ကျမ်းရေးသူ၏သီလောဂျီ ဦးတည်ချက်။

ဂ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အခြားခရစ်ဝင်သုံးကျမ်းနှင့်များစွာကွာခြားမှုရှိရှိပါသည်။ အဘယ့်ကြောင့်ဤသို့ဖြစ်ရသည်ကိုမူကျမ်းတက်များ အဖြေရှာမတွေ့နိုင်ပါ။ Douglas Stuart How to read the Bible for All it's worth, ၌အထွေထွေယူဆချက်များ တင်ပြထားသည်။ ခရစ်ဝင်ကျမ်းရေးသူများမှာ ဝိညာဉ်တော်မူတ်သွင်းဖွင့်ပြမှုအောက်၌အောက်ပါ အချက်များနှင့်လွတ်ကင်းကြောင်းရှင်းလင်းစွာတွေ့ရသည်။ ယေရှု၏နှုတ်ထွက်စကားနှင့် လုပ်ဆောင်တော်မူချက်တို့အား

၁။ မိမိစိတ်ကြိုက်ရွေးချယ်မှု၊

၂။ အခြေအနေလျှော်ညီအောင်ပြုပြင်မှု။

၃။ ပြန်လည်စိစစ်ပြင်ဆင်မှု - အလျှင်းမရှိပါချေ။

နှုတ်ထွက်စကားနှင့်လုပ်ဆောင်တော်မူချက်တို့အား၊နှုတ်ပယ်/ဖြည့်စွက်/ပြုပြင်ခြင်း အလျှင်မရှိနိုင်သော်လည်းအလေ့အထ ကွဲပြားသောလူမျိုးများထံ ခရစ်တော်အကြောင်းတော်ပြရာ၌ ဧဝံဂေလိဦးတည်ချက်အတွက် အထောက်အမဖြစ်ရန်အလိုငှါလျှော်ညီစွာ စီစဉ်မှုရှိနိုင်သည်ဟု ကျွန်ုပ်ထင်မြင်ပါသည်။ ခရစ်ဝင်ကျမ်းများသည်အနောက်တိုင်းသမိုင်းကြောင်းမဟုတ်ပဲ(အကျိုးအကြောင်း နှင့် သမိုင်းဖြစ်စဉ်) အရှေ့တိုင်းမှဖြစ်သည်ကိုသတိပြုပါ။ ထို့အပြင်ထိုကျမ်းတို့သည် အထုပုတ္တိမဟုတ်ပဲဧဝံဂေလိစာစောင်များဖြစ်ကြသည်။

ဃ။ဤအခန်းကြီးမှ သခင်ယေရှုရင်ဆိုင်ခဲ့ရသော တရားရေးရာစီရင်မှု (ဆန်ဟီဒရင်၊ ၄:၁)ကို A.N.Sherwin-White ၏ *Roman Society and Roman Law in the NT* ၌ကြည့်ပါ။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက်-၁၈:၁-၁ “ထိုသို့မိန့်မြွက်တော်မူပြီးမှယေရှုသည်တပည့်တော်တို့နှင့်အတူကေဒြန်ချောင်းတဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသောဥယျာဉ်သို့ ဝင်တော်မူ၏။ ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကိုအပ်နှံသော ယုဒရှုကာရုပ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍ စစ်သူရဲတပ်ကို၎င်း၊ ယင်းပုရောဟိတ်အကြီးတို့နှင့် ဖါရိရှ်တို့စေလွှတ်သောမင်းလုလင်တို့ကို၎င်း၊ ခေါ်ခဲ့၍ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။ ယေရှုသည်ကိုယ်၌ ဖြစ်လတ်သမျှသောအမှု

အရာတို့ကို သိတော်မူလျက် လာသောသူတို့ဆီသို့သွား၍အဘယ်သူကိုရှာကြသနည်းဟုမေးတော်မူ၏။ နာဂရက်မြို့သားယေရှုကို ရှာကြသည်ဟုဆိုလျှင် ယေရှုကငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှုကာရတ်သည်လည်း ထိုသူကိုရှာကြသည်ဟုဆိုလျှင် ယေရှုကငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင် ထိုသူတို့သည် နောက်သို့လှန်၍မြေပေါ်၌လဲကြ၏။အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင် နာဂရက်မြို့သားယေရှုကိုရှာကြသည်ဟု ထိုသူတို့သည်ဆိုကြ၏။ ယေရှုကလည်း ငါသည်ထိုသူဖြစ်ဟုပြောပြီး သို့ဖြစ်၍ငါ့ကိုရှာလျှင်ဤသူတို့သည်သွားပါလေစေဟုမိန့်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့မရောက်ပါဟူသောအထက်စကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ၏။ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောစားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လကျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်းကားမာလခုဖြစ်သတည်း။ ယေရှုကလည်းစားကိုအိမ်၌သွင်းထားလော့။ ခမည်းတော်သည်ငါ့အားပေးတော်မူသောခွက်ကိုငါမသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။

၁၈:၁-“**ကေဒြန်ချောင်း**” ဆောင်းတွင်းစမ်းချောင်းသို့မဟုတ် သဲချောင်းဟုဆိုလိုသည်။ ကေဒြန် (BDBSTI)မှာ(၁)အာရာဇ်(၂) အနက်ရောင် ဟုအဓိပ္ပာယ်ရသည်။ ထိုသဲချောင်းများမှ နွေရာသီ၌ခြောက်သွေ့နေပြီး ဆောင်းတွင်းကာလ၌မူစီးဆင်းမှုရှိသည်။ ဤနေရာမှာ မောရိတောင်ပေါ် ယဇ်ပုရောဟိတ်မင်းများမှ အသွေးများစီးဆင်းရာအရပ်ဖြစ်သည်။ ဤအချက်ကြောင့်လည်း အနက်ရောင် ဟုလည်းခေါ်ဆိုဟန်ရှိသည်။ ထိုအရပ်သည် ဗိမာန်တော်ကုန်းနှင့်သံလွင်တောင်စပ်ကြားအရပ်၌ရှိသည် (LXX ၂ရာ-၁၅:၂၃ ;၄,၆ , ၁၂ ;၂ရာချုပ် ၁၅:၁၆ ,၂၉:၁၆ ;၃၀:၁၄ ;ယေရမိ ၃၁:၄၀)။

မူရင်းဂရိကျမ်းဂန်၌- ဤအချက်နှင့်စပ်လျှင်း၍ အသွင်အမျိုးမျိုးတွေ့ရသည်။

၁။အာရဇ်များ(Kedron) Mss N^c,B,C,L နှင့် အခြားကျမ်းဂန်အချို့

၂။အာရာဇ် (Kedrou) Mss N*,D နှင့် W

၃။ကေဒြန်(Kedron) Mss A နှင့် S

United Bible Society မှ စတုတ္ထအကြိမ်တည်းဖြတ်မှု၌ # ၃ကို အသုံးပြုထားသည်။

▣ “ဥယျာဉ်” ဤအခန်းကြီး၌ သခင်ယေရှု၏ ဂေသရှေ့မာန်စိတ်နာကျင်ခံစားရမှုကို အလျှင်းမဘော်ပြသော်လည်းဥယျာဉ် အတွင်းဖမ်းဆီးခံရမှုကိုမူ-ဘော်ပြထားသည်။ ထိုအရပ်သည် အနားယူရန် သခင်ယေရှုနှစ်သက်သောအရပ်ဖြစ်သည် (၂ ;လုကာ- ၂၂:၃၉)။ သခင်ယေရှုသက်တော်စဉ်မှ နောက်ဆုံးသီတင်းပတ်အတွင်း ဤနေရာ၌ အိပ်စက်ခဲ့ကြောင်းထင်ရှားသည် (လုကာ-၂၁:၃၇)။ ယေရှုရှလင်မြို့တွင်း၌ဥယျာဉ်တည်ဆောက်ခွင့်မပြုပေ။ အကြောင်းမှာ လိုအပ်သောမြေဩဇာများ မသန်ရှင်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင်ငွေကြေးတက်နိုင်သူများက သံလွင်တောင်၌စပျစ်ဥယျာဉ်၊ သစ်သီးဥယျာဉ်စသည်ဖြင့်ပိုင်ဆိုင်ကြသည်။

၁၈:၂-ယောဟန်၏ နောက်ထပ်မှတ်ချက်တခုဖြစ်သည်။

▣ “ယုဒ” ယုဒနှင့် ၎င်း၏ရည်ရွယ်ချက်နှင့်စပ်လျှင်း၍ ရှုထောင့်အမြင်များစွာရှိသည်။ ရှင်ယောဟန်ခရစ်ဝင်၌ မကြာခဏ ပင်ထိုသူအားရည်ညွှန်း၍ရှုတ်ချမှုကိုတွေ့ရသည် (၆:၇၀-၇၁;၁၂:၄; ၁၃:၂, ၂၆, ၂၇; ၁၈:၂,၃,၅)။ မျက်မှောက်ကာလအမြင်အချို့ကမူ ထိုသူအား သူရဲကောင်းသဖွယ်ဘော်ပြရာ၌ သစ္စာရှိသူတစ်ဦးကဲ့သို့လည်းကောင်း၊ မေရှိယနှင့်စပ်ဆိုင်၍ယုဒလူတို့၏ ဓမ္မဟောင်း အမြင်အတိုင်းပြည့်စုံစွာလာဘိုရန် သခင်ယေရှုအား တွန်းအားပေးသည့်နောက် အမှန်ကိုမြင်စေသည့်နောက်လိုက်တပည့်တဦးအဖြစ်ပုံဖော်ကြလေသည်။ထိုကာလယုဒလူတို့ကကြွလာမည့်မေရှိယသည် ရောမတို့အားခြေမှုန်းအရေးနိမ့်စေလျက်၊ ဆိုးယုတ်သောသူ တို့အားလည်း အပြစ်ပေးပြီး ယေရှုရှလင်အားတကမ္ဘာလုံးဆိုင်ရာမြို့တော်အဖြစ်တည်ထောင်ပြုစုမည်ဟု ယုံကြည်မျှော်လင့်ခဲ့ကြ သည်။ မည်သို့ပင်ဆိုစေ ယောဟန်ကမူ ထိုသူအား ငွေကြေးတပ်မက်၍ စာတန်ဝင်းပူးနေသူတဦးအဖြစ်သာ အတည့်အလင်းဘော် ပြထားသည်။

ဤနေရာ၌သိသြလော်ဂျီဆိုင်ရာ အဓိကပြဿနာများ ဘုရားကအခွင့်တန်ခိုးအာဏာနှင့်လူ၏လွတ်လပ်စွာရွေးချယ်မှုပင် ဖြစ်သည်။ ဘုရားသခင် သို့မဟုတ် သခင်ယေရှုက ယုဒအား လိုသလိုပုံသွင်းအသုံးချသွားသလား? စာတန်သည်၎င်းအားထိန်း ချုပ်နိုင်လောက်အောင်၎င်း၏လုပ်ဆောင်မှု၌ ယုဒ၌တာဝန်မရှိသလော့? သို့မဟုတ် သခင်ယေရှုအားသစ္စာဖောက်ရန် ၎င်းအားကြို တင်ခွဲခန့်မှတ်သားထားသလော့? ဤမေးခွန်းများစွာနှင့်စပ်လျှင်း၍ သမ္မာကျမ်းစာက တိုက်ရိုက်လိပ်မူဘော်ပြခြင်းမရှိပေ။ သမိုင်း ဖြစ်စဉ်များက ဘုရားသခင်ထံထိန်းချုပ်မှုအောက်၌ရှိ၍ အနာဂါတ်၌ဖြစ်ပျက်လာမည့် ခပ်သိမ်းသောဆရာတို့အား ဘုရားကသိတော်

မူသည်။ သို့သော်ငြားလည်း ရွေးချယ်မှုနှင့်လုပ်ဆောင်မှုတို့အတွက် တာဝန်ရှိသည်မှာ လူသာလျှင်ဖြစ်သည်။ ဘုရားသခင်သည် တရားသောအရှင်ဖြစ်ရာ ကိုင်တွယ်အသုံးချခြင်းမျိုးမလုပ်ပါ။ ယုဒအား အကာအကွယ်ပေးရန် စာအုပ်တစ်အုပ်ထွက်ပါသည်။ William Klassen ၏ *Judas Betrayer or Friend of Jesus?* Forteress Press, 1996 ဖြစ်သည်။ ထိုစာအုပ်သည် လက်ခံနိုင်စရာအလျဉ်းမရှိချေ။ အကြောင်းမှာ ယုဒနှင့်ပတ်သက်သော ရှင်ယောဟန်၏သက်သေကို တန်ဖိုးယုတ်လျော့စေ၍ဖြစ်သည်။ သို့သော် ထိုစာအုပ်က စိတ်ဝင်စားဖွယ်ဖြစ်စေ၍ လူတို့၏ထွေးခေါ်မှုတို့အားနှိုးဆွလေသည်။

အထူးဆွေးနွေးချက်ခေါင်စဉ် - “ရွေးကောက်ခြင်း၊ ကြိုတင်မှတ်သားခြင်းနှင့်သီခြင်းလော့ဂျီဆိုင်ရာဟန်ချက်ညီရန်လိုအပ်မှု” ရွေးကောက်ခြင်းဟူသည် နက်နဲသောခံယူချက်တစ်ခုဖြစ်သည်။ မျက်နှာလိုက်သည့် ခေါ်ယူခြင်းမျိုးမဟုတ်ပဲ အခြားသောသူတို့အား ရွေးနှုတ်ရန်အလို့ငှါ ကြိုယာတစ်ခု လမ်းကြောင်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာ၌ အခြေခံအားဖြင့် ဤအသုံးအနှုန်းကို အစေခံခြင်းအတွက် အသုံးပြုသော်လည်း ဓမ္မသစ်ကျမ်း၌မူကား အခြေခံအားဖြင့် အစေခံခြင်းသို့တိုင် အကျိုးသက်ရောက်စေသော ကယ်တင်ခြင်းအတွက် အသုံးပြုသည်။ သမ္မာကျမ်းစကား ဝိရောဓိဖြစ်ဟန်ရှိနေသော ဘုရားသခင်၏အခွင့်တန်ခိုးအာဏာနှင့် တဘက်မှလူသား၏ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်မှုအကြား မည်သည့်အခါမျှ အလျော့အတင်းမပြုသော်လည်း နှစ်ချက်လုံးမှန်ကန်ကြောင်းကိုမူ အတည်ပြုထားသည်။ သမ္မာတရားဆိုင်ရာ တဘက်စီလွတ်ဆွဲမှုအတွက် အကောင်းဆုံးသာကပြရသော် ရောမအခမ်းကြီး ၉၄ ဘုရားသခင်၏အခွင့်တန်ခိုးအာဏာဖြင့် ရွေးကောက်ခြင်းနှင့် ရောမအခမ်းကြီးဝမှ လူ့ဘက်ကလိုအပ်သော တုန့်ပြန်မှုကိုတွေ့ရသည်။ (၁၀:၁၁,၁၃) သီခြင်းလော့ဂျီဆိုင်ရာ ဤလွန်ဆွဲမှုကို ဧဖက် ၁:၄၅ သော့ချက်အဖြစ်တွေ့ရသည်။ ယေရှုသည် ဘုရားသခင်ရွေးကောက်သောသူဖြစ်၍ လူသားအားလုံးကို ဖြစ်နိုင်ခြေရှိမည့် အနေအထားဖြင့် ခရစ်တော်၌ ရွေးကောက်ထားသည်။ (Karl Barth) ယေရှုသည် ဘုရားသခင်ရှေ့တော်၌ ကျရုံးသောလူသားမျိုးနွယ်၏လိုအပ်ချက်အတွက် တဦးတည်းသော ကျေနပ်စေသူဖြစ်သည်။ ကြိုတင်မှတ်သားခြင်း၏ ရည်ရွယ်ချက်ပန်းတိုင်သည် ကောင်းကင်နိုင်ငံမဟုတ်ပဲ သန့်ရှင်းခြင်းအသက်တာ (ခရစ်တော်ကဲ့သို့) ဖြစ်ကြောင်း ဧဖက် ၁:၄၄ ရှင်းလင်းစွာ အထောက်အမပြုထားသည်။ ကျွန်ုပ်တို့သည် ဝမ်းမြောက်ဖွယ်ဘဝတင်ကောင်း၏ နောက်ဆက်တွဲအကျိုးရလဒ်၌သာ စိတ်စွဲလန်းခြင်းရှိတတ်ပြီး တာဝန်ယူရမည့် အပိုင်းကို လျစ်လျူရှုတတ်လေသည်။ ဘုရားသခင်၏ခေါ်တော်မူခြင်း (ရွေးကောက်ခြင်း)သည် ထာဝရကာလအတွက် ဖြစ်သလို အချိန်တိုင်းအတွက်လည်းဖြစ်သည်။

ဤခံယူယုံကြည်ချက်သည် မည်သည့်အရာနှင့်မျှ အဆက်အစပ်မရှိ၊ တသီးတခြားရပ်တည်နေသော အရာမဟုတ်ပဲ အခြားသမ္မာတရားအချက်အလက်များနှင့်လည်း ဆက်သွယ်မှုရှိလာမည်။ ကြယ်တာရာအစုအဝေးကြီးတစ်ခုနှင့်ကြယ်တလုံး၏ ပတ်သက်မှုကဲ့သို့တည်း ဘုရားက သမ္မာတရားကို အရှေ့တိုင်းသို့သာ ဖွင့်ပြထားပြီး အနောက်တိုင်းသားများသို့ ဖွင့်ပြခြင်း မဟုတ်သော ခံယူချက်ဆိုင်ရာ သမ္မာတရားများဖြစ်သည့် အပြန်ပြန်အလှန်လှန် စဉ်းစားဆင်ခြင်သုံးသပ်ရ သည့် ဒွန်တွဲနေသည့် အချက်များကြောင့်ရှေ့နေသည့် လွန်ဆွဲချက်များကို ရှောင်လွှဲဖယ်ရှား၍မရနိုင်ပါ။

- ၁။ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်လူ၏ လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်မှု
- ၂။ ယုံကြည်သူအတွက် လုံခြုံမှုနှင့် လိုအပ်သောစွဲမြဲယုံကြည်မှု
- ၃။ ဗီအေပြစ်နှင့်ဒုစရိုက်အဖြစ်၊
- ၄။ အပြစ်ကင်းခြင်း (ပြည်စုံခြင်း)နှင့်အပြစ်မလုပ်ခြင်း
- ၅။ တပြိုင်တည်းဖြစ်သော ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းအသက်တာနှင့် သန့်ရှင်းစုံလင်ခြင်းသို့ဦးတည်သောအသက်တာ၊
- ၆။ ယုံကြည်မှု၏ လွတ်ခြင်းအခွင့်နှင့် ယုံကြည်မှုကိုကျင့်သုံးနာလံလိုက်လျှောက်မှု
- ၇။ ဘုရားသခင်နေရာတိုင်းတွင်ရှိနေနိုင်ခြင်းနှင့် တနေရာတည်း၌သာကျိန်းဝပ်ခြင်း၊
- ၈။ ဘုရားသခင်၏ ဇာတိတော်ကိုအကုန်အစင်မသိနိုင်ခြင်းနှင့်နှုတ်ကပတ်တော်အားဖြင့်သိမြင်နိုင်ခြင်း၊
- ၉။ အစပြုပြီးသော နိုင်ငံတော်နှင့် အနာဂါတ်၌ ပြီးပြည့်စုံမည့်နိုင်ငံတော်၊
- ၁၀။ ဘုရားမင်း၏လက်ဆောင်မွန်ဖြစ်သော နောင်တတရားနှင့်ကယ်တင်ခြင်းအတွက် တုံ့ပြန်မှု၌ မရှိမဖြစ်လိုအပ်သောနောင်တ၊
- ၁၁။ ယေရှု၏ဘုရားဧကန်ဖြစ်ခြင်းနှင့် လူသားဧကန်ဖြစ်ခြင်း၊
- ၁၂။ ယေရှုသည် ခမည်းတော်နှင့် တစ်လုံးတစ်ဝဖြစ်ခြင်းနှင့် ခမည်းတော်အား ယေရှု ၏ရှိသေးလေးမြတ်ခြင်း၊

သီဩလော်ဂျီဆိုင်ရာ ‘ပဋိညာဉ်’ခံယူချက်က- ဘုရားသခင်၏အခွင့်တန်ခိုးအာဏာ (အစဉ်အမြဲအစပြု၍ အစီအစဉ်ဆွဲထားခြင်း) နှင့် လူ့ဘက်မှမဖြစ်မနေ အစပြုသောနောင်တဖြင့် ယုံကြည်ခြင်းကို ပေါင်းစည်းညီညွတ်စေသည်။ တစ်ဘက်ရှိကျမ်းချက် အထောက်အထားပေါ်ရပ်တည်၍ တစ်ဘက်ကို မှေးမှိန်သေးသိမ်စေရန် မပြုအပ်ပါ။ မိမိနှစ်သက်သောခံယူချက် သို့မဟုတ် သီဩလော်ဂျီဌာန အခိုင်အမာဇွတ်ရပ်တည်ခြင်းမျိုး သတိပြုသင့်ပါသည်။

၁၈:၃

NASB- ‘ရောမတပ်’

NKJV- ‘စစ်သူရဲတစ်တပ်’

NRSV- ‘စစ်သည်တော်တစ်တပ်’

TEV- ‘ရောမစစ်သည်တစ်စု’

NJB- ‘တပ်’

ရောမစစ်တပ်ဖွဲ့စည်းပုံနှင့်စပ်လျဉ်း၍ ဗိမာန်တော်နှင့်ကပ်လျက် **Antonio** ခံတပ်၌စခန်းချသည့် တပ်မတစ်စု၏ ဆယ်ပုံတစ်ပုံ စစ်သည်-၆၀၀ ကျော်အား ရည်ညွှန်းသည်(တမန်တော်- ၂၁ : ၃၁ ၊ ၃၃)။ ဤမျှများပြားသော အင်အားကို ခေါ်လာခြင်းမဖြစ်နိုင်ပေ။ ပွဲတော်ရက်များအတွင်း ယေရှုလင်၌ အဓိကရုဏ်းတစ်ခုခုဖြစ်သော်ထိန်းသိမ်းရန် ရောမတို့က ပြင်ဆင်ထားခြင်းဖြစ်သည်။ လိုအပ်သော ကြိုတင်ကာကွယ်ခြင်းအတွက် ကံသရိမှ တပ်ဖွဲ့များအား ရေကြောင်းဖြင့် ခေါ်ယူထားဟန်ရှိသည်။ ယေရှုအားစစ်မေးခြင်း၌ ရောမများပါဝင်လာခြင်းမှာ ယုဒလူတို့က ကိုယ်တော်အားအဆုံးစီရင်လိုသောကြောင့်ဖြစ်သည်။ ဤစစ်မေးခြင်းအတွက် သာမန်အားဖြင့် ရက်အတန်ကြာအချိန်ယူရပြီး ရောမအစိုးရ၏အခွင့်နှင့် ပူးပေါင်းလုပ်ဆောင်မှုဖြင့်သာ အထမြောက်နိုင်သည်။

▣ “ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖါရိရှ်တို့စေလွှတ်သောမင်းလုလင်တို့” ရောမမြို့စောင့်တပ်နှင့် တွဲဘက်ထားသည့် ဗိမာန်တော် စောင့်များဖြစ်သည်။ ကိုယ်တော်ဖမ်းဆီးရန် တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်(၇:၃၂၊၄၅)။

▣ “ လက်နက်” ရောမစစ်သားများက ခါးများယူဆောင်လာပြီး ဗိမာန်တော်စောင့်များကမူ - တင်းပုတ်များကိုဆောင်လာကြသည် (မသဲ ၂၆:၄၃ ၊ မာကု ၁၄:၄၃ ၊ လုကာ ၂၂:၅၂)။

၁၈:၄ - “ယေရှုသည် ကိုယ်၌ ဖြစ်လတ္တံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်” သခင်ယေရှု၏ထိုးထွင်းသိမြင်ခြင်းနှင့် ဖမ်းဆီးခံ ရခြင်း၊ စစ်မေးခံရခြင်းနှင့် ကားတင်ခံရခြင်းအားလုံးသည် ကိုယ်တော်၏ထိန်းချုပ်မှုအောက်၌သာရှိနေကြောင်း အထူးပြုထားသည် (၁၀:၁၁၊၁၅၊၁၇၊၁၈)။ ယေရှုကားတက်သတ်ခံရခြင်းသည် မတော်တဆဖြစ်ရပ်မဟုတ်ပါ (မာကု ၁၀:၄၅ ၊ တမန်တော် ၂:၂၃၊၃၁၊၄၈ ၊ ၄:၂၈)။ ဤဦးတည်ဖော်ပြချက်မှာ ရှင်ယောဟန်ခရစ်ဝင်၏ ဝိသေသဖြစ်၍ ဂေသရေမာန်အရပ်၌ ကိုယ်တော်၏ စိတ်ဖိစီးမှုကို မဖော်ပြရ သည့် အကြောင်းရင်းလည်း ဖြစ်ဟန်ရှိသည်။

၁၈:၅ - NASB , NJB , NKTV , NRSV- “နာဇရက်မြို့သားယေရှု”
TEV - “နာဇရက်မြို့မှ ယေရှု”

“နာဇရက်” အသုံးအနှုန်းနှင့်စပ်လျဉ်း၍ ဝေါဟာရစစ်မြစ်နှင့်ပတ်သက်ပြီး အခြေအတင်ဆွေးနွေးမှုအချို့ရှိသည်။ ဖြစ်နိုင်ဖွယ်ရှိသော အချက်တို့မှာ (၁) နာဇရက်မြို့သား (၂) နာဇရီသစ္စာ (တောလည်ရာ ၆) သို့မဟုတ် (၃) နာဇရက်မြို့မှ - ဟူ၍ဖြစ်သည်။ ဓမ္မသစ် အသုံးအနှုန်း (မသဲ ၂:၂၃) ကမူ #၃ ကို အတည်ပြုထားသည်။ အချို့ကလည်း ယေဗြီဗျည်းအက္ခရာ *nzr* ဟူသော မေရီယအသုံးအနှုန်း “ အညွန့်အခက်” (*nezer* , ဟေဇာယ ၁:၁၀ ၊ ၁၄:၁၉ ၊ ၆၀:၂၁) နှင့်ပင် ဆက်နွယ်နားလည်ကြသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် - “နာဇရက်မြို့သားယေရှု”

သခင်ယေရှုအား ရည်ညွှန်းသည့် ဓမ္မသစ်မှ ခြားနားသောဂရိဝေါဟာရအချို့ကို တွေ့ရသည်။

က။ ဓမ္မသစ်အသုံးအနှုန်း၊

၁။ နာဇရက် - ဂါလိလဲနယ်မှ မြို့ (လုကာ ၁:၂၆၊ ၂:၄၊ ၂၃:၅၊ ၂၄:၁၆၊ ၂၄:၂၀၊ ၂၄:၂၆) ခေတ်ပြိုင်ဖော်ပြချက်အရင်း အမြစ်တို့၌ ဤမြို့ကို မတွေ့ရသော်လည်း နောက်ပိုင်းဖော်ပြချက်များမှသာ တွေ့လာရသည်။ ယေရှုသည် နာဇရက်မြို့မှ ဖြစ်နေခြင်းက ပြည့်စုံခြင်းမမည်သေးပေ (ယော ၁:၄၆)။ ယုဒလူတို့ မထိမဲ့မြင်ပြုသော ဤမြို့ အမည်၏ လက္ခဏာသည် ကားတိုင်၏လက္ခဏာတစ်ခုလည်းဖြစ်သည်။

၂။ *Nazarēnos* - ဒေသန္တရတည်ရှိရာအရပ်ကို ရည်ညွှန်းဟန်ရှိသည် (လုကာ ၄:၃၄ ၊ ၂၄:၁၉)

၃။ *Nazōraios* - မြို့အမည်ကို ရည်ညွှန်းဟန်ရှိသော်လည်း ဟေဗြဲဘာသာမှ မေရှိယ ရည်ညွှန်းချက် အညွှန်းအခက်ကို ဖော်ပြဟန်လည်းရှိသည် (*netzer*, ဟေရှုယ ၄:၂၊ ၁၁:၁၊ ၁၅:၂၊ ၂၃:၅၊ ၂၄:၁၅၊ ၂၄:၂၆၊ ၂၆:၁၊ ၂၆:၂၃၊ ၂၆:၂၄)။ ရှင်လုကာက သခင်ယေရှုနှင့်စပ်ဆိုင်၍ ၁၈:၂၇ နှင့် တမန်တော် ၂:၂၂၊ ၃:၆၊ ၄:၁၀၊ ၆:၁၄၊ ၂၆:၁၂၊ ၂၆:၅၊ ၂၆:၉ ၌ အသုံးပြုထားသည်။

၄။ နံပါတ်(၃) နှင့်စပ်ဆိုင်၍ *nāzīr* ဟူသော “တစ်စုံတစ်ဦး၏ သစ္စာပြုဆက်ကပ်ခြင်း” အဖြစ် နားလည်ရသည်။

ခ။ ဓမ္မသစ်ကျမ်းပြင်ပမှ သမိုင်းရာဇဝင်အသုံးအနှုန်းများ၊

၁။ ယုဒအယူလွဲအုပ်စု (ခရစ်ယာန်မပေါ်မီ) ၏သင်္ကေတ (အာရာမိ - *nāsōrayyā*)

၂။ ခရစ်တော်ကိုယုံကြည်သော ယုဒအသိုက်အဝန်းအား ဖော်ပြရာ၌ အသုံးပြုသည်(တမန်တော် ၂၄:၅၊ ၁၄၊ ၂၈:၂၂၊ *nosri*)

၃။ ဆီးရီးယား (အာရာမိ)အသင်းတော်များမှ ယုံကြည်သူများအတွက် သုံးနေကျ သင်္ကေတဖြစ်လာသည်။ “ခရစ်ယာန်” ဟူသော အသုံးအနှုန်းကိုမူ ဂရိအသင်းတော်များရှိ ယုံကြည်သူတို့အား ရည်ညွှန်းအသုံးပြုထားပါသည်။

၄။ ယေရှုလင်မြို့ကျဆုံးပြီးနောက် ဖါရိုရှဲများ *Jannia* ၌ စုဝေး၍ တရားဇရပ်နှင့် အသင်းတော်အကြား ကွဲပြားစေရန်သွေးထိုး လှုံ့ဆော်မှုပြုလာပါသည်။ ခရစ်ယာန်ဆန့်ကျင်သည့် ကျိန်တွယ်သည့်ပုံစံတစ်ခုမှာ *Berakoth 28b-29a* မှ ယုံကြည်သူများအား နာဇရက်မြို့သားများဟု ခေါ်ဆိုထားသည်။

“နာဇရက်မြို့သားများနှင့် အယူလွဲမှုများ ခဏအတွင်းပျောက်ကွယ်သွားပါစေ၊ အသက်စာစောင်မှ ဖယ်ရှင်းခံရပါစေ။ သစ္စာစောင့်သူအရာ၌ ရေးမှတ်မခံရပါစေနှင့်” ဟုဖော်ပြသည်။

၅။ *Justin Martyr* က *Dial. 126:1* ၌ ဟေရှုယ၏ *netzer* ကို သခင်ယေရှုက အသုံးပြုထားသည်။

ဂ။ စာရေးသူ၏ ထင်မြင်ယူဆချက်

ဟေဗြဲဘာသာစကား၌ “ယောရှု” ကို ပုံစံအမျိုးမျိုး စာလုံးပေါင်းကို ဓမ္မဟောင်း၌ မကြားဖူးသော်လည်း ဤအသုံးအနှုန်း၌မူ စာလုံးပေါင်းအမျိုးမျိုးရှိသည်မှာ အံ့ဩဖွယ်ဖြစ်သည်။ အောက်ဖော်ပြပါအချက်များ၌ တိကျသောအနက်အဓိပ္ပာယ်မရပဲ ရှိနေသည်။

၁။ မေရှိယရည်ညွှန်းချက် “အညွှန်အခက်” (*netzer*) နှင့် နီးစပ်သော ဆက်နွယ်ချက် သို့မဟုတ် အလားတူဝေါဟာရ *nāzīr* (ဆက်ကပ်သစ္စာမိဋ္ဌါန်ပြုခြင်း)

၂။ ဂါလိလဲနယ်၏ အပျက်သဘောဆောင်သည့် အနက်အဓိပ္ပာယ်

၃။ ဂါလိလဲနယ်မှ နာဇရက်မြို့၏ ခေတ်ပြိုင်ဖော်ပြချက် မှတ်တမ်းမှတ်ရာ အနည်းအကျဉ်းများအပြင်မရှိခြင်း

၄။ အနာဂါတ္တိအနက်အဓိပ္ပာယ်ရှိသောအချက်ကား နတ်ဆိုးစွဲသူနှုတ်မှထွက်ခြင်း (ကျွန်ုပ်တို့ကိုညှင်းဆဲခြင်းငှာကြွလာ တော်မူသလော)

Colin Brown ၏ *New International Dictionary of New Testament Theology, Vol.2* , p.346 or Raymond E. Brown , *Birth*, pp.209-213, 223-225.

▣ “ငါသည်ထိုသူဖြစ်၏” “ငါသည်” ဟူသော ဟေဗြဲကြိယာ (အထူးဆွေးနွေးချက် ၆:၂၀ ကိုရှု) သည် ဘုရားသခင်၏ ပဋိညာဉ်နာမတော် YHWH နှင့် ယုဒလူတို့ဆက်စပ်မိပါမည် (ထွက်မြောက်ရာ ၃:၁၄ နှင့် ဟေဗြဲ ၄:၁၄)။ သခင်ယေရှု အနေဖြင့် မိမိသည်ဘုရားဖြစ်ကြောင်း အတည်ပြုချက်အလားတူခိုင်မာသည့် သဒ္ဒါအသုံး (*ego eimi*) ကို ၄:၂၆၊ ၈:၂၄၊ ၂၈၊ ၅၀ နှင့် ၁၃:၁၉ တို့တွင် တွေ့ရသည်။ အထူးပြုသည့်အနေဖြင့် သုံးကြိမ်သုံးနှုန်းသည်ကိုလည်းတွေ့ရသည် (၆ ၊ ၈) ဤသဒ္ဒါတည်ဆောက်ပုံနှင့် ယေရှု၏ “ငါသည်” ဖော်ပြချက်နှင့် ခြားနားမှုရှိသည်။

▣ ကိုယ်တော်ကိုအပ်နှံသော ယုဒရှုကားရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ၏” ဤကျမ်းရေးသူ ရှင်ယောဟန်၏ မျက်မြင် သက်သေဖြစ်ခြင်းကို ဖော်ပြသည့် နောက်ထပ်မှတ်ချက်တစ်ခုဖြစ်သည်။

၁၈:၆ “ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏” ရှင်ယောဟန်က သခင်ယေရှု၏တန်ခိုးကြီးသောဝိသေသနှင့် တည်ရှိမှု ကို အထူးပြု၍ မှတ်တမ်းတင်သည်။ အလေးအမြတ်ပြု၍ လှဲချသည်မျိုးမဟုတ်ပဲ ကြောက်ရွံ့၍သာ လဲကျကြခြင်းဖြစ်သည်။

၁၈:၇ “တဖန်မေးတော်မူလျှင်” ကိုယ်တော်က ထိုသူတို့အား တပည့်တော်တို့ကိုအာရုံမပြုမိပဲမိဘက်သို့အာရုံလွဲခြင်းဖြစ်တန်သည်။ အခဏ်းငယ် ၈ မှ အဆက်အစပ်အရ ဤသို့ဖြစ်ဖွယ်ရှိသည်။

၁၈:၈ “လျှင်” FIRST CLASS CONDITIONAL SENTENCE ဖြစ်၍ ကိုယ်တော်အား ၎င်းတို့ ရှာကြသည်။

▣ “ဤသူတို့သည် သွားပါလေစေ” AORIST ACTIVE IMPERATIVE ဖြစ်သည်။ ဇာခရိ ၁၃:၇ မှ ပရောဖက်ပြု၍ ပြည့်စုံ ခြင်းဖြစ်သည်(မသဲ ၂၆:၃၁ ၊ ယော ၁၆:၃၂)။

၁၈:၉ “အထက်စကားတော်ကို ပြည့်စုံစေခြင်းငှါ” ၁၆:၃၂ ကို ရည်ညွှန်းဟန်ရှိသော်လည်း ၁၇:၁၂ ကို ကိုးကားထားသည်။

၁၈:၁၀ “ရှိမှန်ပေတရူသည် မိမိ၌ပါသော ဓါးကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ျာ နားရွက် ပြတ်လေ၏” ပေတရူအနေဖြင့် နားရွက်ကိုမဟုတ်ပဲ ခေါင်းကိုချိန်ရွယ်ခြင်းဖြစ်သည်။ သခင်ကိုယ်စားလိုလိုလားလား အသေခံရကြောင်း တွေ့ရသည်။ လုကာ ၂၂ : ၃၆-၃၈ မှ ကိုယ်တော်စကားကို အဓိပ္ပါယ်ကောက်လွဲဟန်လည်းရှိသည်။ လုကာ ၂၂:၅၁ အရ ထိုသူ၏ နားရွက်ကို ကိုယ်တော်ကုသပျောက်ကင်းစေသည်ကို တွေ့ရသည်။

▣ “ထိုကျွန်၏အမည်ကား မာလခု ဖြစ်သတည်း” ဤယောဟန်၏မှတ်ချက်၌သာ ထိုသူ၏အမည်ကို ဖော်ပြသည်။ ကျမ်းရေးသူ ကိုယ်တိုင်က ဥယျာဉ်ထဲ၌ အတူရှိနေသောကြောင့် မျက်မြင်သက်သေဖြစ်ခြင်းကို ဖော်ပြသည်။

၁၈:၁၀ “ခွက်” ဓမ္မဟောင်း၌ တစ်စုံတစ်ဦး၏ အပျက်သဘောရှုထောင့် လမ်းဆုံးကို တင်စားဖော်ပြရာ၌ အသုံးအနှုန်းဖြစ်သည် (ဆာလံ ၁၁:၆၊ ၆၀:၃၊ ၇၅:၈၊ ဟေဗြဲ ၅:၁၇၊ ၂၂၊ ယေရမိ ၂၅:၁၅၊ ၁၆၊ ၂၇-၂၈)။

သဒ္ဒါဖွဲ့စည်းပုံအရ ထောက်ခံမှန်ကန်ကြောင်း ဦးတည်စေသည့် မေးခွန်းမျိုးဖြစ်သည်။ အလုပ်သင့်ဆုံးတစ်ခုကို လုပ်လိုက်သကဲ့သို့ နောက်ထပ် ပေတရူ၏ လုပ်ဆောင်ချက်ဖြစ်သည် (မသဲ ၁၆:၂၂၊ ယော ၁၃:၈)

ဤနေရာ၌ အသုံးပြုသော “ခွက်”အသုံးအနှုန်းနှင့် အခြားခရစ်ဝင်ကျမ်းများမှာ ဂေသရှေမာန်အရပ်၌ ကိုယ်တော်၏စိတ်ခံစား မှုအတွက် အသုံးပြုသည့် “ခွက်”နှင့်ကွာခြားမှုရှိသည်။ သခင်ယေရှုအနေဖြင့် တည်ငြိမ်စွာထိန်းချုပ်ထားနိုင်ကြောင်း ယောဟန် က ဖော်ပြသည်။ ကြောက်ရွံ့ခြင်းအလျှင်းမရှိပဲ တည်ငြိမ်စွာရင်ဆိုင်မှုကို ဖော်ပြလိုခြင်းဖြစ်သည် (:၄၊ ၁၃:၁၊ ၁၁)။

ကျမ်းချက် - ၁၈:၁၂-၁၄ “ထိုအခါ တပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချုပ်နှောင်ပြီးလျှင် အနမင်းထံသို့ ရှေးဦးစွာယူသွားကြ၏။ အနမင်းကား ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်သည်။ ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက်ပျက်စီးသောသော့ ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသော သူပေတည်း။

၁၈:၁၂ “တပ်မှူးမှစ၍ စစ်သူရဲတို့နှင့်” ရောမတပ်ဖွဲ့စည်းပုံအခေါ်အဝေါ်များကို စစ်သည်အင်အားအရေအတွက်ပေါ် အခြေပြုထားသည်။

၁။ တပ်မှူး (လူအင်အား ၆၀၀ ကျော် အုပ်ချုပ်သူအတွက် အခေါ်အဝေါ်ဖြစ်သည်) (:၃)

၂။ စစ်သူကြီး (လူ ၁၀၀၀ ကျော်ကို အုပ်ချုပ်သည်) (*chiliarch*, တမန်တော် ၂၁:၃၁၊ ၂၂:၂၄၊ ၂၃:၁၀၊ ၂၄:၇)

ဤအခေါ်အဝေါ်များက - ယေရှုအားဖမ်းဆီးရန်လာသည့် အင်အားမည်မျှရှိကြောင်း အလျင် မဖော်ပြပေ။ ပါလက်စတိုင်းဒေပုန်မှု#၂ကို-စစ်သည်အင်အား အနည်းငယ် ဦးဆောင်သူကို ရည်ညွှန်းလေသည်။

▣ ချုပ်နှောင်ပြီးလျှင်။ ယေရှုအားအလွန် ကြောက်ရွံ့၍ချုပ်နှောင်ခြင်းမဟုတ်ပဲ-သာမန်လုပ်ထုံးလုပ် နည်းသာဖြစ် ဟန်ရှိသည် (:၂၄)။

၁၈:၁၃ အနွတ်မင်းထံသို့ရှေးဦးစွာယူသွားကြ၏။ အနွတ်မင်းနှင့် ကယာဖမ တိုင်မီ - ဤအချက်၌များစွာ အခြေအတင်ဆွေးနွေးမှုရှိသည်။ အခြားခရစ်ဝင်သုံးကျမ်းက- အနွတ်ယဇ်ပုရောဟိတ်မင်းနှင့် တွေ့ဆုံရကြောင်း အလျင်း မဖော်ပြပေ။ အခဏ်းငယ်-၂၄မှာ ယောဟန်၏-အောက်ခြေမှတ်စု (footnotes) ဖြစ်ပုံရသော်လည်း အဲဒါက ခရစ်ဝင် ကျမ်းဖော်ပြချက် များအတွက် ပြည့်စုံမှုကို ဖြစ်စေသည် (မသဲ-၂၆:၅၅၊ မာကု - ၁၄:၅၃)။

ဓမ္မဟောင်းကာလ၌- ယဇ်ပုရောဟိတ်အရာသည်-ရာသက်ပန်ဖြစ်ပြီး အာရုန်၏မျိုးရိုးမှဖြစ် သည်။ သို့သော်ရောမတို့က ဤလုပ်ထုံးကိုနိုင်ငံရေးတွင် ပြောင်း၍ အရောင်းအဝယ်ပြုနိုင်သောရာထူး ဖြစ်လာသည်။ ယဇ်ပုရောဟိတ်မင်းက မိန်းမများဌာနမှ အရောင်းအဝယ်လည်ပတ်မှုအားထိန်းချုပ်ထား သည်။ သခင်ယေရှုက ထိုမိသားစုကို အမျက်ထွက်၍ ဗိမာန်တော်သန့်စင်မှုကို ပြုလေသည်။

Flavius Josephus ၏ ဖော်ပြချက်အရ- အနွတ်သည် အေဒီ- ၆မှ ၁၄ အထိ ယဇ်ပုရောဟိတ် မင်းဖြစ်ခဲ့သည်။ ၎င်းအား ဆီးရီးယားဘုရင် Quirinius က ခန့်အပ်ခဲ့ပြီး Valerius Gratus က ဖယ် ရှားခဲ့သည်ဟုဆိုသည်။ ၎င်း၏မျိုးဆက်(သားငါးယောက်နှင့် မြေးတစ်ယောက်) က- ဆက်ခံသူများ ဖြစ်ပြီး ကယာဖ (အေဒီ-၁၈-၃၆) မှာမူ ၎င်း၏ နောက်ဦးချက်ခြင်း ဆက်ခံသော သမက် ဖြစ်သည် (ယော ၁၈:၁၃) အနွတ်မှာ နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦးပင်ဖြစ်သည်။ ထိုသူထံ ယေရှုအားဦးစွာ ခေါ်ဆောင်ကြောင်း ယောယန်က တင်ပြသည် (၁၈:၁၃, ၁၉-၂၂)။

၁၈:၁၄-အခဏ်းငယ်-၁၅နှင့်၁၈ကဲ့သို့ပင် ယောဟန်၏နောက်ထပ်မှတ်ချက်တစ်ခုဖြစ်သည်။

▣ " ကယာဖ " ယောဟန်က ဤသူအားရည်ညွှန်းနေခြင်းမှာ - ကိုယ်တော်၏အသေခံမည့် အမှု အရာအား မသိလိုက်ပဲ ပရောဟိတ်ပြုမိလိုက်ခြင်းကို ဖော်ပြလိုခြင်း ဖြစ်သည် (၁၁:၅၀)။ အနွတ်၏ သားမက်ဖြစ်၍ အေဒီ-၁၈မှ-၃၆တိုင်း-ယဇ်ပုရောဟိတ် ရာထူးကိုဆက်ခံသည်။ အထူးဆွေးနွေးချက်- ၁၁:၄၉ ကိုရှု။

ကျမ်းချက်-၁၈:၁၅-၁၈-၈ ရှိမှန်ပေတရုနှင့် အခြား သောတပည့်တော်တစ်ယောက်သည်-ယေရှု နောက်တော်သို့ လိုက်ကြ၏။ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏- အသိ အကျွမ်းဖြစ်၍ ယေရှုနှင့်တကွ- ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထံသို့ဝင်လေ၏။ ပေတရု မူကားအပြင်၌ တံခါးနား မှာရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်းနှင့် အကျွမ်းဝင် သောတပည့်တော်သည်ထွက်၍ တံခါးစောင့် မိန်းမအား ပြောပြီးမှ ပေတရုကိုသွင်းလေ၏။ တံခါးစောင့်မိန်းမက ပေတရုအား သင်သည် ထိုသူ၏ တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟုဆိုလျှင် မဟုတ်ဘူးဟု ပေတရု ငြင်းလေ၏။ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်ုပ်တို့နှင့် မင်းလုလင်များတို့သည်မီးခဲပုံကို ထည့်၍မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေလေ၏။

၁၈:၁၅- "ရှိမုန်ပေတရနှင့် အခြားသောတပည့်တော်တစ်ယောက်တည်း-ယေရှုနောက်တော်သို့လိုက်ကြ၏ "

အခြားသောတပည့်တော်တစ်ယောက်နှင့် စပ်လျဉ်း၍လည်း များစွာ အခြေအတင် ဆွေးနွေးမှု ရှိလေသည်။

၁။ တွေးခေါ်မှုအစဉ်အလာတစ်ခုအရ- ဤသူသည်တပည့်တော်ယောဟန်ဖြစ်မည်။ အကြောင်း မှာ ထိုသူအား သုံးနှုန်းသည့် အလားတူစကားစုကို ၂၀:၂၊ ၄ နှင့် ၈ တွင် တွေ့ရသည်။အခြားဖြစ်နိုင် ဖွယ်ရှိသော ဆက်စပ်မှုမှာ ယော ၁၉:၂၅ ဖြစ်၍- ယောဟန်၏မိခင်မှာ မာရီ၏ ညီမဖြစ်ဖွယ်ရှိ၍ လေဝိအမျိုးသမီးဖြစ်နိုင်သောကြောင့်ယစ်ပုရောဟိတ်မျိုးရိုးဖြစ်သည် (Polycarp ၏သက်သေခံချက်)။

၂။ နိုကောဒင်ကဲ့သို့ အမည်မသိ ဒေသခံနောက်တော်လိုက်တစ်ဦး၊ သို့တည်းမဟုတ်- ယစ်ပုရောဟိတ်မင်း မိသားစုနှင့် အကျွမ်းဝင်သောကြောင့် အရိမသံမြို့သား ယောသပ် ဖြစ်နိုင်သည် (:၁၅-၁၆)။

▣ **"ထိုတပည့်တော်သည် ယစ်ပုရောဟိတ်မင်း၏အကျွမ်းဖြစ်၍"** ဤသိကျွမ်းခြင်းဝေါဟာရ၌ အလွန် ခင်မင်ရင်းနှီးသည့် သဘောအရ ဆောင်သည် (လုကာ ၂:၄၄ နှင့် ၂၃:၄၉)။ ယောဟန်ဖြစ် လျှင်မူကား ၎င်း၏ ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်၍ ယေရှုရှုလင်သို့ ငါးများပုံမှန်ယူ လာပေးခြင်း နှင့်ပတ်သက်ပါမည်။

၁၈:၁၇- **" တံခါးစောင့်မိန်းမက ပေတရအား သင်သည်ထိုသူ၏ တပည့်တို့အဝင်ဖြစ်သည် မဟုတ်လော "** အခဏ်းငယ် ၂၅ ကဲ့သို့ ငြင်းဆိုသည့် အဖြေကို မျှော်လင့်၍ မေးသော-သဒ္ဒါဖွဲ့ စည်းမှုဖြစ်သည်။ အမည်နာမ အသုံးမပြုခြင်းက မထီလေးစားပြုသည့် သဘောဖြစ်သည်။ (၁) ပေတ ရှုအားယောဟန်နှင့် ဆက်စပ်၍ သို့မဟုတ် (၂) ပေတရ၏ ဂါလိလဲ လေသံအသုံးအနှုန်းကြောင့် မေးခြင်းဖြစ်တန်သည်။

▣ **" မဟုတ်ဘူး "** ယေရှုအတွက် အသေခံရန် ပေတရပြင်ဆင်ကောင်းပြင်ဆင်ခဲ့ပါမည်။ သို့သော် ထိုမိန်းမအား ယုံလောက်သော အဖြေကိုပေးရန် မပြင်ဆင်ခဲ့ပေ။ အခြားခရစ်ဝင်သုံးကျမ်း၌ ဤသုံး ကြိမ်ငြင်းပယ်ခြင်းကို တစ်နရာတည်း၌တွေ့ရသော်လည်း ရှင်ယောဟန်၌မူ- ယေရှုအား အနှုတ်၏ စစ်မေးခြင်းဖြင့် ကြားခံ ထည့်သွင်းထားသည် (:၂၄)။

၁၈:၁၈- မျက်မြင်သက်သေဖြစ်သူ၏ အသေးစိတ်တင်ပြမှုကို ထင်ထင်ရှားရှားတွေ့ရသည်။ အခဏ်းငယ်- ၁၈နှင့် ၂၅ နှစ်ချက်လုံး၌ Periphrastic Imperfects နှစ်ခုတွေ့ရသည်။

ကျမ်းချက်-၁၈:၁၉-၂၄-"ထိုအခါ ယစ်ပုရောဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။ ယေရှုကလည်း ငါ သည် လောက၌ထင်ရှားစွာ ဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရားအရပ်၌ ၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားပဲ အလျှင်းမဟော မပြော၊ အဘယ့်ကြောင့် ငါ့ကိုမေးမြန်းသနည်း၊ ငါသည် အဘယ်သို့ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူလျှင်အနီးအပါး၌ရပ်နေသော မင်းလုလင် တစ်ယောက်က သင်သည် ယစ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကို ရိုက်လေ၏။ ယေရှုကလည်း ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ။ မှန်လျှင်ငါ့ကို အဘယ်ကြောင့် ရိုက်သနည်းဟု မိန့်တော်မူ၏။ အနှုတ်မင်းသည် ကိုယ်တော်ကို ချည် နောင်လျှက် ရှိသည်အတိုင်း ယစ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။"

၁၈:၁၉- **"ထိုအခါ ယစ်ပုရောဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း၊ အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။"** အနှုတ်ကို ရည်ညွှန်းခြင်းဖြစ်၍ ကယာဖကို မဟုတ်လော အာကာနောက်ကွယ်၌ အနှုတ်က ကြိုးကိုင်၍ အေဒီ ၆ မှ ၁၅ ထိ ဆက်ခံခဲ့သူဖြစ်သည်။ ထိုသူနောက်၌ သမက်ဖြစ်သူက လိုက်လာပြီး နောက်ပိုင်းသားငါးယောက်နှင့်မြေးတစ်ယောက်ကို

ဆက်ခံလိုက်လာ သည်။ ထိုသူသည် ဗိမာန်တော်အတွင်း ရောင်းဝယ်ဖောက်ကားမှုကို လက်ဝါးကြီးအုပ်၍ ထိုဗိမာန် တော်ကို သန့်စင်စေသူကို မေးမြန်းနေခြင်းဖြစ်သည်။ အန္တိအနေဖြင့် တပည့်တော်များသာမက ကိုယ်တော်၏ ဒေသနာကိုပါ မေးမြန်းသည်မှာ အံ့ဩဖွယ်ဖြစ်သည်။

၁၈:၂၀- လူပရိတ်သတ်များစွာအား ထင်ရှားစွာဟောပြောသည်မှာ အမှန်ပင်ဖြစ်စေကာမူ ကိုယ်တော် ၏ဩဝါဒကို မမြင်နိုင် နားမလည်နိုင်ကြသည်မှာလည်း အမှန်ပင်ဖြစ်သည် (မာကု-၄:၁၀-၁၂)။ အကယ်စင်စစ် ဝိညာဉ်ရေးရာအမြင်ကန်းရခြင်းမှာ ထိုသူတို့၏ ခံယူမှုအပိုင်းသာလျှင်ဖြစ်သည်။

ယေရှု၏ စကားလုံးတို့နှင့် ဟောကြားပုံတို့မှာ ရှင်ယောဟန်ခရစ်ဝင်နှင့် အခြားခရစ်ဝင်ကျမ်းများအကြား များစွာ တွေ့ရသည်။ ယေရှု၏ဥပမာအသုံးပြုချက်များ ယောဟန်၌ မပါဝင်ပဲ ကျန်ခရစ်ဝင်သုံး ကျမ်း၌ပါဝင်ပြီး ထိုသုံးကျမ်း၌ ယောဟန်၏ ဖော်ပြချက် "ငါသည်" ဖော်ပြချက်က မပါဝင်ပြန်ပေ။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ ယောဟန်က တပည့်တော်များအား သီးသန့်သွန်သင်ချက်များကို မှတ်တမ်းပြု၍ ကျန်ခရစ်ဝင်ကျမ်းများ ကမူ လူထုအတွင်း ကိုယ်တော်၏ ဟောကြားချက်များအား မှတ်တမ်းတင်ခြင်းဖြစ်နိုင်သည်။

၁၈:၂၁။ " အဘယ့်ကြောင့်ငါ့ကို မေးမြန်းသနည်း " အခဏ်းငယ် ၂၀ ၌ လူထုအားထင်ရှားစွာ ဟောကြား တော်မူကြောင်း မိန့်ဆိုသည်။ အန္တိ၏ မေးခွန်းများမှာ ယုဒဓမ္မသတ်အရ တရားမဝင်ကြောင်းနှင့် လူတို့၏ သိနားလည်နေမှုကို ထိုသူအားကိုယ်တော်ကညွှန်ပြ နေခြင်းဖြစ်သည်။

၁၈:၂၂-"အနီးအပါး၌ ရပ်နေသောမင်းလုလင်တစ်ယောက်က...ယေရှုကိုရိုက်လေ၏ " မူရင်း အသုံးအနှုန်းအရ- " ပါးရိုက်ခြင်း "သို့မဟုတ်" တုတ်ဖြင့်ရိုက်ခြင်း " ဟုဆိုလိုသည်။ လက်ဝါး ဖြန့်လျက် ရိုက်ခြင်းဟုလည်း နားလည်ရသည်။ ယေရှုယ-၅၀:၆ ကို ရည်ညွှန်းချက်ဖြစ်သည်။

၁၈:၂၃-"လျှင် " "လျှင် " First Class Conditional Sentence နှစ်ခုဖြစ်ပြီး ကျန်းမာရေးရှုထောင့် တွင်အမှန်ဖြစ်ခြင်း သို့မဟုတ် ၎င်း၏ ရေးသားခြင်းဦးတည်ချက် ဖြစ်ဖွယ်ရှိသည်။ ဤနေရာ၌ ပထမ တစ်ချက်မှာ တိုက်ရိုက်ပင်မှားယွင်းစွာ ပြုကြောင်းဆိုသည်။ အန္တိအား ကိုယ်တော်က ၎င်းသက်သေ သာဓက ယူပြရန် စိမ်းခေါ်ခြင်းဖြစ်သည်။

၁၈:၂၄- ဤစစ်ဆေးမေးခြင်းအား ကျန်ခရစ်ဝင်သုံးကျမ်း၌ ချန်လှပ်ထားလေသည်။

ကျမ်းချက်- ၁၈:၂၅-၂၇- "ရိုမန်ပေတရုသည် ရပ်၍မီးလုံနေသည်တွင် အချို့သော သူတို့က သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟုမေးလျှင် မဟုတ် ဘူးဟု ပေတရုငြင်းလေ၏။ ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော် သော ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်က သင်သည်ဥယျာဉ်၌ ယေရှုနှင့်အတူ ရှိသည်ကို ငါမြင်ခဲ့ပြီ မဟုတ်လောဟုဆိုလျှင် ပေတရုသည် တဖန်ငြင်းဆိုပြန်လေ၏။ ထိုခဏခြင်းတွင် ကြက်တွန်၏ "

၁၈:၂၆- "ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော ယဇ်ပုရောဟိတ်မင်း ၏ကျွန်တစ်ယောက်က " ခရစ်ဝင်ကျမ်းလေးကျမ်းအတွင်း ပေတရုအား မေးခွန်းထုတ်သူနှင့် စပ်လျဉ်း ၍ကွာဟချက်အချို့ရှိနေသည်ကို တွေ့ရသည်။

- ၁။ ရှင်မာကုခရစ်ဝင်၌-ပထမအကြိမ်မေးခွန်းကိုအစေအပါးမိန်းမက မေးသည် (မာကု-၁၄:၆၉)။
- ၂။ ရှင်မသဲခရစ်ဝင်၌-အခြားသောမိန်းမတစ်ယောက်ကမေးသည် (မသဲ-၂၆:၇၁)။
- ၃။ ရှင်လုကာ-၂၂:၅၈၅၅ မှ ယောကျ်ားတစ်ယောက်ဖြစ်သည်။
- ၄။ ရှင်ယောဟန်ခရစ်ဝင်၌-ယဇ်ပုရောဟိတ်မင်း၏ ကျွန်ဖြစ်သည်။

ဖြစ်စဉ်အနေအထားအရ- တစ်ယောက်က စမေးလိုက်သည်နှင့် မီးပုံပတ်ပတ်လည်ရှိ လူများကပါ ဝိုင်း ဝန်းမေးမြန်းကြ ကြောင်းထင်ရှားသည် (:၁၈)။

၁၈:၂၆- "သင်သည်ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လော" အခဏ်းငယ်- ၁၇ နှင့် ၂၅ မှ မေးခွန်းနှစ်ကြိမ်နှင့် မတူပဲ ဤတစ်ကြိမ်၌မူ- သဒ္ဒါဖွဲ့စည်းမှုအရ- ဟုတ်မှန်ကြောင်း ဝန်ခံစေသည့် မေးခွန်းမျိုးဖြစ်သည်။

၁၈:၂၇-ပေတရုသည် တဖန်ငြင်းပြန်လေ၏။ မာကု၁၄:၇၁ နှင့် မသဲ-၂၆:၇၄ တို့တွင် ပေတရုက တိုင်တည်ကျိန်ဆို၍ပင် ငြင်းဆိုကြောင်းတွေ့ရလေသည်။

▣ "ထိုခဏခြင်းတွင် ကြက်တွန်၏" ခရစ်ဝင်ကျမ်းလေးကျမ်းလုံးအား ခြုံငုံသုံးသပ်သော် ဤဖြစ်စဉ် သည် -၁၂ နာရီနှင့် နံနက် ၃ နာရီအကြားအဖြစ်အပျက်ဖြစ်သည်။ ယုဒလူတို့က ယေရှုလင်မြို့တော် အတွင်း ကြက်မွေးခြင်း မပြုကြသည်ဖြစ်ရာ ဤကြက်ဖသည် ရောမတို့မွေးသော ကြက်ဖြစ်ပေမည်။

လုကာ-၂၂:၆၁ ဖော်ပြချက်အရမူ ဤနေရာ၌ ပေတရုအား ကိုယ်တော်က လှမ်းကြည့်လေသည်။ ဤအချက်အရ အနှုတ်နှင့် ကယာဖမှာ တစ်အိမ်တည်း၌ အတူနေကြောင်းယူဆနိုင်ပြီး အစောင့်အကြပ် များက ယေရှုအား အနှုတ်ထံမှ ကယာဖနှင့် ဆန်ဟီဒရင်သို့ ရွှေ့ပြောင်းခြင်း ဖြစ်ပေမည်။ ထိုအခိုက်အတန့်၌ ပေတရုအား လှမ်းကြည့်ခြင်းဖြစ်ပါမည်။ မှန်းဆရုံသာရှိသည်ဖြစ်ရာ အကြောင်းမှာ ထိုည၌ မေးမြန်းစစ်ဆေးသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တိကျသောဖြစ်စဉ် အချက်အလက် မလုံလောက် သောကြောင့် ဖြစ်သည်။

ကျမ်းချက်-၁၈:၂၈-၃၂- "နံနက်အချိန်ရောက်လျှင် ယေရှုကို ကယာဖထံမှ အိမ်တော်ဦး သို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အ ကြောင်း၊ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။ ထို့ကြောင့် ပိလတ်မင်းသည် သူတို့ရှိ ရာသို့ထွက်၍ ဤသူ၌ အဘယ်ဖြစ်ကို တင်ကြသနည်းဟုမေးသော် ဤသူသည် လူဆိုးမ ဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌ မအပ်ပါဟုလျှောက်ကြ၏။ ပိလတ်မင်းက လည်း သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း အကျွန်ုပ်တို့သည် မသတ်နိုင်ပါဟုလျှောက်ကြ၏။ ထိုသို့ လျှောက်သော် ယေရှုသည် အဘယ်သို့ မိမိသေရမည်အရိပ်ကို ပေး၍ မိန့်တော်မူသောစကားတော် ပြည့်စုံမည်အ ကြောင်းတည်း။

- ၁၈:၂၈-NASB, NKJY, JB- ' ရောမဘုရင်ခံအိမ်သို့. '
- NRSV- ' ပိလတ်မင်းရံချုပ်သို့. '
- TEV- ' ဘုရင်ခံနန်းတော်သို့. '

ဤ"လက်တင်ဘာသာအသုံးအနှုန်းက"- ရောမအာဏာပိုင်များ ယေရှုရှင်မြို့၌ ၎င်းတို့ရုံးစိုက် နေထိုင်ရာ ကိုရည်ညွှန်းသည်။ ဗိမာန်တော်သို့ မဟုတ်၊ ယေရှုမင်း၏နန်တော်နှင့် ကပ်လျက်ရှိ Antonio ခံတပ် ဖြစ်ပေမည်။

အထူးဆွေးနွေးချက်ခေါင်းစဉ်- Praetorian guard (ရောမအာဏာပိုင်များ၏အစောင့်တပ်)

ဤ - Praetorian အသုံးအနှုန်းမှာ ရောမတပ်မှူးများ၏တဲ (praetor)မှဖြစ်လာသည့်ဝေါဟာရ ဖြစ်သည်။ ရောမတို့ကြီးစိုးမည့်ကာလနောက်ပိုင်း ဤဝေါဟာရကို ဌာနချုပ် သင်္ကေတအနက် ဌာနလည်းကောင်း နိုင်ငံရေး/စစ်ရေးအုပ်ချုပ်သူအပိုင်းနေထိုင်ရာ အတွက်အသုံးပြုလာကြသည် (မသု ၂၇:၂၇; ယော-၁၈:၂၈, ၃၃; ၁၉:၉; တမန်တော် ၂၃:၃၅)။ သို့ငြားလည်း ပထမရာစု ရောမအင်ပါယာကာလ၌ အရာရှိများအား စောင့်ကြပ်ပေးသည့် အထူးတပ်ဖွဲ့အတွက် အသုံးပြု ရည်ညွှန်းသည်။ ဤလက်ရွေးစင် စစ်သည်တော်အုပ်စုကို Augustus မှ အစပြုလာသော်လည်း နောက်ဆုံး၌ Tiberius ကရောမ၌ ပြန်လည်စုရုံးလိုက်သည်။

၁။ အားလုံးတပ်မှူးအဆင့်၌ တန်းတူရာထူးဖြစ်ခြင်း၊

၂။ လစာနှစ်ဆရရှိခြင်း

၃။ အထူးအခွင့်အရေးများရှိခြင်း၊

၄။ အာဏာတန်းခိုးကြီးလာရာ ဧကရာဇ်အတွက် ၎င်းတို့၏ရွေးချယ်မှုကို ရိုသေသမှုပြုကြခြင်း၊

ဤလက်ရွေးစင်အုပ်စုမှာ - Constantine ကာလ၌မရှိတော့ပဲ နောက်ဆုံး၌နိုင်ငံရေး အင်အား ကြီးအစုအဖွဲ့မှာ ပျက်သုန်းလေသည်။

▣ " နံနက်အချိန်ရောက်လျှင် " ပါလက်စတိုင်းရှိရောမတရားရေးဌာနရုံးချိန်မှာ- အာရုဏ် တက်ချိန်ဖြစ်သည်။ မိုးလင်းသည်နှင့်တပြိုင်နက်- ဆန်ဟီဒရင်သို့ ချက်ခြင်းခေါ်ဆောင်သွားခြင်းဖြင့် တစ်ညလုံး စစ်မေးခဲ့သည့် တရားမဝင်သည့်အရာကို တရားဝင်ဖြစ်နေအောင် ယုတ္တိယုတ္တန်ရှိရှိ ခေါ်လာကြသည်။ ချက်ခြင်းပင်ပါလက်စတိုင်းထံ ခေါ်ဆောင်သွားကြသည်။

▣ "ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကိုခံရမည်ဖြစ်ကြောင်း အိမ်တော်ဦးထံသို့ ကိုယ်တိုင်မဝင်ကြ " တစ်ပါးအမျိုးသားများနေထိုင်ရာ အတွင်းသို့ ဝင်ရောက်ခြင်းဖြင့် ညစ်ညူး ခြင်းသို့ ရောက်မည်ဖြစ်ရာ ပသခါပွဲမဝင်ရမည်ကို စိုးရွံ့ကြလေသည်။ ဘာသာရေးလုပ်ထုံးတစ်ခုအရ ၎င်းတို့ အော်ဂလီဆန်သည့် အရာမျိုးရှိသော်လည်း ပုဂ္ဂိုလ်တစ်ဦးအား မတရားစွာအသေသတ်ရန်မူ လိပ်ပြာ သန့်၍နေကြပြန်သည်။

ဤကျမ်းချက်သည်-သခင်ယေရှုတပည့်တော်များနှင့် ပသခါပွဲစားခဲ့ကြောင်းဖော်ပြသည့် Synoptic ခရစ်ဝင်ကျမ်းသုံးကျမ်း (မသု-၂၆:၁၇; မာကု-၁၄:၁၂; လုကာ-၂၂:၁) နှင့်ပသခါပွဲ မတိုင်မီ ပြင်ဆင်ရာနေ့ (ကြသပတေး) ၌တပည့်တော်များနှင့် ညစာစားကြောင်းဖော်ပြသည့် ရှင်ယောဟန် ခရစ်ဝင်ကျမ်းအကြား ထင်ရှားသည့် ဖြစ်စဉ်ကွာဟမှုအပေါ် အခြေတင် ဆွေးနွေးမှုများစွာရှိစေ လေသည်။

ကြသပတေးနေ့နှင့် သောကြာနေ့အကြား ကွာခြားချက်နှစ်ခု၌ ဖြစ်နိုင်ခြေရှိသည်မှာ ပသခါပွဲ အသုံးအနှုံးကို တစ်ရက်ကျင်းပသည့်ပွဲနှင့် နှစ်ရက်ကျင်းပသည့်ပွဲ၌ အသုံးနှုံးပင်ဖြစ်သည်။ နှစ်ရက်ပွဲမှာ ပသခါပွဲကို တဆေးမဲ့ပွဲနှင့် ပေါင်းစပ်ကျင်းပခြင်းဖြစ်သည် (ထွက်မြောက်ရာ-၁၂)။

▣ "ပသခါပွဲကိုခံရမည်အကြောင်း" နောက်ဆုံးညစာစားသည့်နေ့ရက်အတိအကျသည်လည်း ပြဿနာ တခုအဖြစ်ရှိ နေဆဲဖြစ်သည်။ Synoptic ကျမ်းသုံးကျမ်းအား ထိုညစာကို ပသခါညစာအဖြစ် ဖော်ပြဟန် ရှိသော်လည်း ရှင်ယောဟန် ခရစ်ဝင်ကမူ ပသခါပွဲမတိုင်မီ အဖြစ် ဖော်ပြလေသည်(ယော-၁၉:၁၄ နှင့် ဤအပိုဒ်)။ အဖြေမှာ အောက်ပါအတိုင်းဖြစ်နိုင်သည်။

၁။ " ပသခါ " ဟူသောအသုံးအနှုံးကို " သီတင်းပတ် " " စားပွဲ " သို့မဟုတ် " အထူးစုပုဒ်နေ့ " ဟုရည်ညွှန်းချက်။

၂။ ဆိတ်ငြိမ်ခေတ်ကာလမှ Jubilee ကျမ်းစောင်များမှာ 'လ' ကိုအခြေပြုသည့်ပြက္ခဒိန် အတိုင်းလိုက်လျှောက်သည့် သီးခြား ယုဒအုပ်စုရှိနေသည့်အချက်။

၃။ ယောဟန်က ဒွန်တွဲရည်ညွှန်းလေ့ရှိသည့်အတိုင်း ယေရှုအား ပသခါမတိုင်မီ သတ်ရသော ပသခါခရီး (၁:၂၉) အဖြစ် ရည်ညွှန်းသည့်အချက်၊

၁၈:၂၉- ဘုရားသခင်က ထွက်မြောက်ရာကျမ်း၌ ဖါရောဘုရင်အားတန်ဆာပလာအဖြစ် အသုံးပြု သည့်နည်းတူ ဤနေရာ၌လည်း ပိလတ်မင်းအား အသုံးပြုသည်ကိုတွေ့ရသည်။ ၎င်းကို ဧကရာဇ်မင်း Tiberius က အေဒီ-၂၆ တွင် ယုဒပြည်၏ ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ နောက်ပိုင်း၎င်း၏ နေရာ၌ Valerius Gratus (အန္တတအား ယဇ်ပုရောဟိတ်အရာမှ ဖယ်ရှားသူ) ကို အစားထိုးခဲ့သည်။ ပုန္တီပိလတ်မှာမူ ငါးဦးမြောက် ရောမဘုရင်ခံဖြစ်သည်။ Archelaus (ဟေရုဒ်၏သား)၏ နယ်ပယ်ဖြစ် သော ရှမာရီနှင့် ယုဒ၊ ဂါဇ နှင့် ပင်လယ်သေအရပ်ဒေသတို့ကို စီမံအုပ်ချုပ်ရသည်။ ပိလတ်မင်းနှင့် ပတ်သက်၍ Flavius Josephus က အောက်ပါ အတိုင်းမှတ်တမ်းပြုထားသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ်- " ပုန္တီပိလတ် "

၁။ ဘဝအကျဉ်း၊

- က။ မွေးရပ်နှင့် မွေးသက္ကရာဇ်မှတ်တမ်းမသိရ။
- ခ။ ရောမအဖွဲ့အစည်းမှ အထက်တန်းလွှာ
- ဂ။ အိမ်ထောင်ရှိသော်လည်း သားသမီးရှိကြောင်းမသိရ။
- ဃ။ အစောပိုင်း ရာထူးရာခံကိုမသိရ။

၂။ ပုဂ္ဂိုလ်ရေး၊

- က။ မတူညီသည့်ရှုထောင့်နှစ်မျိုး၊
 - ၁။ Philo (*Legatio and Gaium*, 299-305) နှင့် Josephus ၏(*Antiquities* 18.3.1) *and Jewish wars* 2.9..2.4) တို့က ၎င်းအား ရက်စက်ကြမ်းကြုတ်၍ အညာတာကင်း သော အာဏာရှင် အဖြစ်တင်ပြသည်။
 - ၂။ ဓမ္မသစ် (ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထု) ကမူ ပျော့ညံ့သော အလွယ်တကူ ကိုင်တွယ်ခံရနိုင်သော ဘုရင်ခံ အဖြစ် ဖော်ပြလေသည်။
 - ခ။ Paul Branett ၏ *Jesus and the Rise of Early Christianity*, pp.143-148 ၌ဤရှုထောင့်ကြောင့် နှစ်မျိုးကို အောက်ပါအတိုင်းထောက်ခံတင်ပြထားသည်။
 - ၁။ ပိလတ်သည်အေဒီ-၂၆၌ ယုဒလူတို့မျက်နှာသာရသော Tiberius ကဘုရင်ခံအဖြစ်ခန့်အပ်သည်မဟုတ်ပဲ (Philo, *Legatio and Gaium* 160-161) ယုဒလူမျိုးဆန့်ကျင်သူ ထိပ်တန်းအကြံပေး Sejanus အကြံပေးချက်အရ Tiberius က ခန့်အပ်ခြင်းဖြစ်သည်။
 - ၂။ Tiberius သည်၎င်း၏ နိုင်ငံရေးအာဏာကို ရာဇပလ္လင်နောက်ကွယ်မှ အမှန် တကယ် အာဏာရှိမှု၊ ယုဒလူမျိုးအားမုန်းတီးမှု၊ Aelius Sejanus ထံ လက်လွတ်ဆုံးရှုံးခံစားလိုက်ရသည် (Philo, *Legatio land Gaium* 159-160)။
 - ၃။ ပိလတ်မှာ Sejanus ၏စောင့်ကြည့်ခံအခြေအနေဖြစ်သွားပြီး မိမိကိုယ်ကို အောက်ပါအချက်များအားဖြင့် အမှတ်ထင်ဆင်ဖြစ်စေသည်။
 - က။ မည်သည့်ဘုရင်ခံမျှမပြုခဲ့သည့် ရောမတို့၏ စံနှုန်း၊ စံထားကို ယေရှုရှု လင်သို့ ယူဆောင်လာသည် (အေဒီ-၂၆)။ ရောမနတ် ဘုရားရှုပ်ထူ များအားဖြင့် ယုဒလူမျိုးတို့အား ပူလောင်လှုံ့ဆော်မှုဖြစ်စေသည်(Josephus' ၏ *Antiq.*18.3.1; *Jewish Wars* 2.9.2.3)။

ခ။ ငွေဒင်္ဂါးများသွန်းလောင်းရာတွင် (A.D. 29.31) ရောမတို့ကိုးကွယ်ရာ ပုံများအား ငွေအကြွေများ၌ ထွင်းထုသည်။ Josephus ၏ အဆိုအရ ယုဒလူမျိုးတို့၏ ပညတ်တရားနှင့် ဓလေ့ထုံးတမ်းများကို တမင်တကာစောက် ထိုးမိုးမျှော်ပြုခြင်းဖြစ်သည်ဟုဆိုသည် (Josephus, Antiq. 18.4.1-2)။

ဂ။ ဗိမာန်တော်မှ ဘဏ္ဍာငွေများကို ထုတ်ယူ၍ ယေရှုရှလင် ရေသွယ်မြောင်း တစ်ခု ဖောက်လုပ်ရာ၌ အသုံးပြုသည် (Josephus, Antiq. 18.3.25 Jeurish Ulars 2.9.3)။

ဃ။ ယေရှုရှလင်၌ ပဿခါပွဲတွင် ပူဇော်ခြင်းအမှုကိုပြုစဉ် ဂါလိလဲပြည်သား အချို့ကို သတ်ဖြတ်သည်။

င။ အေဒီ -၃၁၌ ရောမမှ အကာအရံအဆီးအတားများကို ယေရှုရှလင်သို့ ယူဆောင် လာသည်။ ဟေရုဒ်၏သားက ၎င်းတို့အား ဖယ်ရှားပေးရန် တောင်းဆိုသော်လည်း မဖယ်ပေးသဖြင့် Tiberius ထံစာရေး အကြောင်းကြား၍ကဲသန်သို့ ရေကြောင်းဖြင့် ပို့ရန် အမိန့်ပေးခဲ့သည် (Philo, Legatio and Giaum, 299-305)။

စ။ အေဒီ-၃၆/ ၃၇ ၌ ဂေရဇိန်တောင်ပေါ်၌ ရှမာရီလူများစွာကို သတ်ဖြတ်ရာ၎င်းတို့ ၏ကိုးကွယ်ခြင်း၌ အထွဋ်အမြတ်ထားရာကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် ပိလတ်၏လက်စွဲတော် ဆီးရီးယား အုပ်ချုပ်သူ Vitellius အားရောမသို့ ပြောင်းရွှေ့လိုက်သည် (Josephus, Antiq 18.4.1-2)။

ငှ။ အေဒီညတွင် Sejanus ကွပ်မျက်ခံရပြီး Tiberius ကနိုင်ငံတော်အာဏာကိုပြန်လည် ချုပ်ကိုင် နိုင်သည်ဖြစ်ရာ # က, ခ, ဂ နှင့် ဃ သည် Sejanus ၏ယုံကြည်မှုရှိရန် ပိလတ်မင်း၏ လုပ်ဆောင်ပြချက်ဖြစ်ဟန်ရှိပြီး # ငနှင့်စမှာမူ Tiberius ၏ယုံကြည် မှုကိုရရှိရန် အားထုတ်ခဲ့ ဟန်ရှိသည်။ သို့သော်ပိလတ်အား ပြန်လည်ထိခိုက်စရာဖြစ်လာခဲ့သည်။

၅။ ယုဒလူမျိုးမျက်နှာသာရသော ဧကရာဇ်မင်းအာဏာ ပြန်လည်ရရှိခြင်းနှင့်အတူ ယုဒလူမျိုးအပေါ် သက်ညှာစွာပြုရန် Tiberius အနေဖြင့် ကိုယ်စားလှယ် အသီးသီး အားတရားဝင်စာထုတ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်သောကြောင့်ယေရှုရှလင်၌ယုဒတို့အား အုပ်ချုပ်သော ပိလတ်အနေဖြင့် Tiberius ရှေ့၌ မျက်နှာသာရခြင်း အလိုငှာ ယေရှုအား စီရင်ခြင်းအမှု၌ ပါးနပ်စွာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤယူဆချက်အရ ဖြစ်နိုင်၍ ဆီလျော်မှုရှိသော ပိလတ်၏ အသွင်စရိုက်နှစ်မျိုးကို တွေ့ရခြင်းဖြစ်သည်။

၃။ ပိလတ်၏ ကံကြမ္မာ၊

က။ အေဒီ၃၇၌ Tiberius သေဆုံးသောအခါ ပိလတ်အား ရောမသို့ပြန်လည်ခေါ်ယူသည်။

ခ။ ရာထူးရာခံ တစ်ခုခု ပြန်လည်ခန့်အပ်သည်မျိုး မတွေ့ရပေ။

ဂ။ ထိုနောက်ပိုင်း ထိုသူ၏ ဘဝကိုမသိရတော့ပေ။ နောက်ပိုင်း ၎င်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေယူဆချက် အမျိုးမျိုးပေါ်ထွက်လာသော်လည်း တိကျခိုင်လုံမှုမရှိလှချေ။

၁၈:၃၀- "ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌ မအပ်ပါ" **Second Class Conditional Sentence** ဖြစ်၍ ဦးတည်ရာနှင့် ဆန့်ကျင်ဘက် အဖြစ်နားလည်ရသည်။ ယေရှုသည် လူဆိုးမဟုတ်ပါ။ ယုဒလူတို့၏ ဘာသာရေးစွဲချက်ဖြင့် သေးသိမ်စွာ အပြစ်ရှာခြင်းကို မျက်နှာလိုက်ရန် ငြင်းဆန်လိုသည့် ပိလတ်၏ စကားကို စက်ဆုပ်ဖွယ် စကားဖြင့် တုန့်ပြန်ကြသည်။ ဤကြိယာအသုံးအနှုံး "အပ်နှံခြင်း" သည် ယုဒအား "သစ္စာဖောက်" သုံးနှုံးသည့် ဝေါဟာရနှင့် အလားတူသော အနက်ရှိသည် (၆:၆၄, ၇၁; ၁၂:၄; ၁၃:၂, ၁၁, ၂၁; ၁၈:၂, ၅)။ ဝေါဟာရအား တိုက်ရိုက်အနက်ဖွင့်သော် "အာဏာပိုင် တစ်ဦး၏လက်သို့ လွှဲအပ်ခြင်း" သို့မဟုတ် "လုပ်ထုံးတစ်ခု အရလက်ဆင့်ကမ်းခြင်း" ဖြစ်သည်။ ဘာသာပြန်များအကြား၌ ဤဝေါဟာရသည် ယုဒနှင့်ပတ်သက် ၍ တင်းမာပြင်းထန်သော အနက်အဓိပ္ပာယ်ကို ဆောင်လေသည်။

၁၈:၃၁- "အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်နိုင်ပါ" ယုဒခေါင်းဆောင်များ၌ ဘုရားနာမတော် ရှုတ်ချခြင်းကြောင့် စီရင်လိုသည် ဖြစ်သော်လည်းရောမတို့ စီရင်ဘို့ရန်အလို့ငှာ တော်လှန်ပုန်ကန်သော စွဲချက်မျိုးဖြင့် စီစဉ်ရည်ရွယ် ခြင်းဖြစ်သည်။ တရားဟောရာ ၂၁:၂၃ အရ ယေရှုအား ကားတိုင်တင်ရန်အမှုသည် ယုဒခေါင်းဆောင်တို့အတွက် အလွန်အရေးကြီးပေသည်။ (ပထမရာစုနှစ် ရမ္မိတို့က ကားတိုင်တင် သတ်ခံရခြင်းအား ဘုရားမင်း၏ ကျိန်ခြင်းအဖြစ်နားလည်ထား သည်။) သခင်ယေရှုက ဤအချက်တို့အား ၃၂; ၃၃; ၈:၂၈; ၁၂:၃၂, ၃၃ နှင့် ၈လော- ၃:၁၃၌ ကြိုတင်ဖော်ပြသည်။

၁၈:၃၂- "ယေရှုသည် အဘယ်သို့ မိမိသေရမည်အရိပ်ကို မေး၍" သခင်ယေရှုအား လက်ဝါး ကားတိုင်၌ အဘယ်ကြောင့်ယုဒခေါင်းဆောင်များက သတ်ဖြတ်လိုကြသနည်း? တံမန်တော် ၇ ၌ ဘုရားနာမတော် ရှုတ်ချခြင်းအတွက် ချက်ခြင်းခံရနိုင်ပေါက်သတ်သည်ကို ထင်ရှားစွာ မြင်ရသည်။ တရားဟောရာ ၂၁:၂၂-၂၃ ၌ ဘုရား၏ ကျိန်ခြင်းနှင့် ဆက်နွယ်ဟန်ရှိလေသည်။ မူရင်းအားဖြင့်သေပြီးနောက် လူတို့အလယ် ထိုးဖောက် ချိတ်ဆွဲသည်ကို ရည်ညွှန်းသော်လည်း ခေတ်ပြိုင်ရမ္မိတို့က ရောမတို့၏ ကားတိုင်တင်သတ်ဖြတ်ခြင်းအဖြစ် နားလည်ကြသည်။ သခင်ယေရှုအား မေရိယ ဟန်ဆောင်သူ၊ ဘုရား၏ကျိန်ခြင်းခံရသူ ဖြစ်စေလိုခြင်းဖြစ်သည်။ ဤအရာကပင်လျှင် လူကိုရွေးချယ်ကယ်တင်မည့် ဘုရား၏ အစီအစဉ်ပင် ဖြစ်တော့သည်။ ယေရှုတည်းဟူသော ဘုရားသခင် ၏သိုးသငယ် (၁:၂၉) ကကိုယ်စားဝင်ခံခြင်းဖြင့်မိမိကိုယ်ကို ပူဇော်ခြင်းဖြစ်သည် (ဟေရုယ-၅၃; ၂ ကော ၅:၂၁)။ ယေရှုသည် ကျွန်ုပ်တို့ကိုယ်စားကျိန်ခြင်းကို ခံရသောမူဖြစ်သည် (၈လောတိ-၃:၁၃)။

ကျမ်းချက်-၁၈:၃၃-၃၈က-“ ပိလတ်မင်းသည်အိမ်တော်ဦးထံသို့ တဖန်ဝင်၍ ယေရှုကို ခေါ်ပြီးလျှင် သင်သည်ယုဒရှင်ဘုရင်မှန်သလောဟုမေး၏။ ယေရှုကလည်း မင်းကြီးသည် ကိုယ်အလို အလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည်ငါ၏အကြောင်းကို လျှောက်ကြပြီးလောဟု မေးတော်မူ၏။ ပိလတ်မင်းက ငါသည်ယုဒလူဖြစ်သလော သင်၏လူမျိုးနှင့်တကွ ယန်ပုရောဟိတ်မင်းကြီးတို့သည် သင့်ကိုငါ့အုပ်ကြံပြီ။ သင်သည် အဘယ်သို့ ပြုမိသနည်းဟု မေးလျှင် ယေရှုကငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်၊ ငါ၏နိုင်ငံသည်ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်း ငှာငါ၏ လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ် နှင့် မစပ်ဆိုင်ဟုမိန့်တော်မူ၏။ ပိလတ်မင်းကလည်း သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင် မှန်သလောဟုမေးသော် ယေရှုက မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့်တော်မူ၏။ ပိလတ်မင်းကလည်း သမ္မာတရားအား အဘယ်သို့နည်းဟုမေးပြီးမှ ”

၁၈:၃၃- “ အိမ်တော်ဦး” အထူးဆွေးနွေးချက်- ၁၈:၂၈ ကိုရှု။
 ▣ “ သင်သည် ယုဒရှင်ဘုရင်မှန်သလော” နိုင်ငံတော်ပုန်ကန်မှုဖြင့် ကိုယ်တော်အား စွဲချက်တင် ထားကြသည် (မသေ- ၂၇:၁၁; မာက- ၁၅:၂; လုကာ- ၂၃:၂; ယော- ၁၉:၃, ၁၂, ၁၅, ၁၉:၂၂)။
 ၁၈:၃၄- “ယေရှုကလည်း မင်းကြီးသည် ကိုယ်အလိုအလျောက် ဤကဲ့သို့ မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလော” ပိလတ်မင်းက လောက နှင့်စပ်ဆိုင်သည့်ရှင်ဘုရင်လောဟုမေးလျှင်

ကိုယ်တော်ငြင်းပါမည်။ ယုဒလူတို့ကဤသို့ဆိုလျှင် ကိုယ်တော်၏ မရှိယဖြစ်ခြင်း ကိုရည်ညွှန်းခြင်းဖြစ်၍ ကိုယ်တော်ကလည်း အတည်ပြုပါမည်။ ယုဒ ဘာသာတရား၏ ရှုတ်ထွေးသော အတွေးအခေါ်ကို ဆွေးနွေးရန် ပိလတ်မင်း အဆင်သင့်မဖြစ်ကြောင်း ထင်ရှားလေသည် (၃၅)။

၁၈:၃၅- “ငြင်းဆန်ခြင်းကို ဦးတည်သောမေးခွန်းမျိုးဖြစ်သည်။ ပိလတ်မင်းက ယုဒဘာသာနှင့် စပ် လျဉ်း၍ ၎င်း၏မထီမဲ့မြင်ပြုခြင်းကိုတွေ့ရသည်။”

၁၈:၃၆- “ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင် ငါသည်ယုဒလူတို့လက်သို့ မရောက် စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်” Second Class Conditional Sentence ဖြစ်၍ ဦးတည်ချက်နှင့် ဆန့်ကျင်ရာအဖြစ် နားလည်ရသည်။ “ငါ၏နိုင်ငံနှင့်မစပ်ဆိုင်သော ဤလောကသည် ငါ၏နိုင်ငံနှင့် စပ်ဆိုင်လျှင် တိုက်လှန်ခြင်းကိုမပြုသော ငါ၏လူတို့သည် တိုက်လှန် ခြင်းကိုပြုလိမ့်မည်” ဟုနားလည်ရပေမည်။ ဤနေရာ၌ “ ငါ၏လူတို့” မှာ (၁) တပည့်တော်များ သို့မဟုတ် (၂) ကောင်းကင်တမန်များ (မသဲ- ၂၆:၅၃) ကိုရည်ညွှန်းခြင်းဖြစ်ဖွယ်ရှိသည်။

၁၈:၃၇- “ပိလတ်မင်းကလည်း သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလော?” ကိုယ်တော်နှင့် ကိုယ်တော်၏ နိုင်ငံတော်အား မြေကြီးတန်ခိုးအာဏာ (ရောမ) ပုံဆောင်မှုဖြင့် နယ်သွမ်းသွေးသော မေးခွန်းဖြစ်သည်။ ဟုတ်မှန်ကြောင်း ဝန်ခံစေသောမေးခွန်းမျိုးဖြစ်သည်။

☐ “ မင်းကြီးမေးသည်အတိုင်း ငါသည် ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံ ခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ” ပထမပိုင်းစာစုကို အနက်ဖွင့်ရန် ခက်ခဲမှုရှိသည်။ အကြောင်းမှာ သဲကွဲမှုမရှိလှသောကြောင့်ဖြစ်သည်။ ကိုယ်တော်၏ ဂုဏ်တော်ကို အတည်ပြုချက်ဖြစ်သည် (မသဲ-၂၇:၁၁; မာကု- ၁၅:၂; လုကာ- ၂၃:၃)။ ယေရှုက မိမိသည် မည်သူမည်ဝါဖြစ်၍ အဘယ့်ကြောင့် ကြွလာရကြောင့် သိတော်မူပါ၏။ (ယော-၁၃:၁, ၃; မာကု- ၁၀:၄၅; လုကာ- ၂:၄၉; မသဲ- ၁၆:၂၂) မှစ၍ ပိလတ်မင်းအလျှင်းနားလည်မည်မဟုတ်ချေ။

☐ “မွေးဖွားခြင်းကိုခံ၍” ခမည်းတော်ကိုယ်စား တင်ပြသည့် ကိုယ်တော်၏ လုပ်ဆောင်ချက်ကို ရည်ညွှန်းသည်။ (သမ္မာဘက်၌သက်သေခံခြင်း) ယေရှုကြွလာရခြင်း အောက်အတိုင်း (၃)ချက်ရှိသည်။

- ၁။ဘုရားသခင်၏အသွင်သဏ္ဍာန်နှင့် ရည်ရွယ်ချက်ကို ပြည့်စုံထင်ရှားစွာဖော်ပြရန် (၁:၁၈; ၃:၃၂)
- ၂။ ဤလောက၏အပြစ်ကိုဆောင်ယူရန် ဘုရားသခင်၏ သိုးသငယ်အဖြစ် အသေခံခြင်း (၁:၂၉)
- ၃။ ဘုရားသခင်နှစ်သက်သော အသက်ရှင်မှုပုံစံကို ယုံကြည်သူတို့အား အပ်ပေးရန်တို့ဖြစ်သည်။

☐ “ သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်” အယောက်စီတိုင်း၊ မည်သူမဆို ၊ သူရှိသမျှ ဟူသော အသုံးအနှုန်းများမှာ စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ထာဝရဘုရား (YHWH) က ကမ္ဘာဦး ၃:၁၅ ကို ခရစ်တော်အားဖြင့် ပြည့်စုံစေလေသည်။ လူသား ၏ကျဆုံးခြင်း၌ ဆုံးရှုံးသွားသော သဏ္ဍာန်တော်အား ယေရှုအားဖြင့် ပြန်လည်ရရှိစေသည်။ နက်နဲသော မိတ်သဟာယ ပြန်လည် ရယူနိုင်ပြီဖြစ်သည်။

ဝိညာဉ်မျက်စိ၊ ဝိညာဉ်များ ရှိသောသူတို့သာ (၁၀:၃, ၁၆, ၂၇; ၁၈:၃၇) သမ္မာတရားကိုနားလည် ပါ၏ (မသဲ- ၁၁:၁၅; ၁၃:၉, ၁၆, ၄၃; မာကု- ၄:၉, ၂၃; လုကာ- ၈:၈; ၁၀:၂၃, ၂၄; ၁၄:၃၅; ဗျာဒိတ်၂:၇, ၁၁, ၁၇, ၂၉; ၃:၆, ၁၃, ၂၂)။ ယေရှုကိုယ်တော်တိုင်ကသမ္မာတရားဖြစ်သည် (၁၄:၆)။ ကိုယ်တော်မိန့်ဆိုသောအခါ နောက်တော်သို့ လိုက်သူ များက ကြားရုံနားထောင်လေ၏ (၁၀:၁-၅)။ ရှင်ယောဟန်ခရစ်ဝင်၌ မြင်ခြင်း သို့မဟုတ် နားထောင်ခြင်းဟူသော သမ္မာတရားသည် ထာဝရ အသက်ရရှိခြင်းနှင့် ညီတူညီမျှဖြစ်တော့သည်။

၁၈:၃၈- “ သမ္မာတရားအား အဘယ်သို့နည်း” ပိလတ်က ဤမေးခွန်းကိုမေးမည့်သာမေးသော် လည်း အဖြေ မရခင်ပင်ထွက်သွားကြောင်းထင်ရှားလေသည်။ ပိလတ်အနေဖြင့် ယေရှုသည် ရောမအ စိုးရအတွက် အန္တရာယ်တစ်ခုတရားမရှိကြောင်းကို သေချာစွာ အတည်ပြုလိုက်သည်။ လုပ်လည်းလုပ် ဆောင်ပါ၏။ ပသခါပွဲတော်ရက်အတွင်း ယုဒလူတို့ လုပ်မြဲထုံးစံရှိသည်အတိုင်း ယေရှုအား လွှတ်ရန် ကြိုးစားကြံစည်ပါ၏ (၃၉; မသဲ-၂၇:၁၅)။ လုကာကဲ့သို့ပင် ယောဟန်ကလည်း ခရစ်ယာန်ယုံ ကြည်မှုဟူသည် ရောမအစိုးရအတွက် ဆူးညောင့်မဟုတ်ကြောင်းဖော်ပြလေသည် (၁၈:၃၈; ၁၉:၄; လုကာ-၂၃:၄, ၁၄, ၂၂)။

ကျမ်းချက်- ၁၈:၃၈-၄၀- “ တဖန် ယုဒလူတို့ရှိရာသို့ ထွက်၍ ဤသို့အဘယ်အပြစ် ကိုမျှ ငါမတွေ့။ ပသခါပွဲ၌ လူတစ်ယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟုမေးလျှင် တဖန်လူအပေါင်းတို့က ဤသူကို မလွှတ်စေချင်ပါ။ ဗာရဗုကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထို ၁ရဗုကား ဓားပြဖြစ်သတည်း။”

၁၈:၃၉- “သင်တို့အား ငါလွှတ်မြဲထုံးစံ” ဤအချက်ကို မသေ- ၂၇:၁၅နှင့် လုကာ-၂၃:၁၇ ကရှင်းထားသည်။ (သို့သော် ဓမ္မသစ်ကျမ်းပြင်ပ သမိုင်းအထောက်အထား မတွေ့ရပေ။)

၁၈:၄၀- “တဖန်လူအပေါင်းတို့က ဤသူကိုမလွှတ်စေချင်ပါ။ ဗာရဗုကို လွှတ်စေချင်ပါ သည်။” ဗာရဗုမှာ ဇေလုတ်အဖွဲ့ဝင်ဖြစ်၍ အပြစ်ရှိသောထိုစွဲချက်တို့ဖြင့် ယေရှုအားစီရင်လေသည် (မာကု-၁၅:၇; လုကာ-၂၃:၁၉,၂၅)။ လူစုကြီးကင်းတို့၏ နယ်ခံသူရဲကောင်းအားအထောက်အကူ မပြုရန် စောင့်ဆိုင်း နေခဲ့ပြီး ဖြစ်သည်။ ယုဒအာဏာပိုင်များကလည်း ယေရှုအား စီရင်နိုင်ရန် ဤအခွင့် အရေးကို အမိအရ ဆုပ်ကိုင်လေသည် (မာကု-၁၅:၁၁)။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက် ဖွင့်မှုသည် သင့်၌ တာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရင်ထားသည့် အလင်းထဲလျှောက် လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခင်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင် ခြင်သုံးသပ်မှုအား အထောက်အမဖြစ်ပါမည်။

- ၁။ ယုဒရှာကာယုတ် တွေမည့်အရပ်ဖြစ်လျှက်နှင့် အဘယ့်ကြောင့် သခင်ယေရှု ထိုနေရာသို့ သွားသနည်း?
- ၂။ ဂေသရေမန်အရပ်၌ ကိုယ်တော်၏ စိတ်ပြင်းထန်စွာနာကျင်ခံစားရမှုအား ယောဟန်က အဘယ့် ကြောင့် ချန်လှပ်သနည်း?
- ၃။ ဆန်ဟီဒရင်လွှတ်တော်က ယေရှုအား အဘယ့်ကြောင့် ပိလတ်မင်းထံခေါ်ဆောင်သနည်း?
- ၄။ ယောဟန်နှင့် အခြားခရစ်ဝင်သုံးကျမ်းအကြား ဖြစ်စဉ်များ အဘယ့်ကြောင့် ရှုတ်ထွေးမှုဖြစ်ရသနည်း?
- ၅။ အဘယ့်ကြောင့် ယောဟန်က ပိလတ်မင်းအနေဖြင့် သခင်ယေရှုအား လွှတ်ဖို့ ကြိုးစားခြင်းအား ဖော်ပြသနည်း?

အခဏ်းကြီးတစ်ဆယ့်ကိုး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြဇယား

USB ⁴	NKJV	NRSV	TEV	NJB
ယေရှုကိုသေဒဏ်စီ ရင်ခြင်း	ယေရှုကိုစစ်သူရဲတို့ လှောင်ပြောင် ပြက်ရယ်ပြုခြင်း		ယေရှုကိုသေမိန့်စီ ရင်ခြင်း	ပိလတ်မင်းရှေ့ ရောက်သောယေရှု
(၁၈:၃၈၁- ၁၉:၁၆က)		(၁၈:၃၈၁-၁၉:၇)	(၁၈:၃၈၁-၁၉:၁၆)	(၁၈:၂၈-၁၉:၁၁)
၁၈:၃၈၁-၁၉:၇		၁၈:၃၈၁-၁၉:၇	၁၈:၄၀-၁၉:၃	၁၈:၃၃-၁၉:၃
	၁၉:၁-၄ ပိလတ်မင်း၏ဆုံးဖြတ် ချက် ၁၉:၅-၆		၁၉:၄-၅	၁၉:၄-၇
			၁၉:၆က ၁၉:၆-ခ ၁၉:၇	
၁၉:၈-၁၂		၁၉:၈-၁၂	၁၉:၈-၉က ၁၉:၉ခ-၁၀ ၁၉:၁၁ ၁၉:၁၂	၁၉:၈-၁၁ ယေရှုသေမိန့်စီရင် ခံရခြင်း ၁၉:၁၂-၁၆က
၁၉:၁၃-၁၆က		၁၉:၁၃-၁၆က	၁၉:၁၃-၁၄ ၁၉:၁၅က ၁၉:၁၅ခ ၁၉:၁၅ဂ ၁၉:၁၆က	
ယေရှုကိုကားတိုင် တင်သတ်ခြင်း ၁၉:၁၆ခ-၂၂	လက်ဝါးကားတိုင်ပေါ် မှရှင်ဘုရင် ၁၉:၁၇-၂၄	၁၉:၁၆ခ-၂၅က	ကားတိုင်တင်ခံရသူ ယေရှု ၁၉:၁၆ခ-၂၁ ၁၉-၂၂	လက်ဝါးကားတိုင်၌ ကွပ်မျက်ခြင်း ၁၉:၁၆ခ-၂၂ အဝတ်တော် လေးပိုင်းပိုင်းခြင်း ၁၉:၂၃-၂၄ ယေရှုနှင့်မယ်တော်
၁၉:၂၃-၂၇	သင်၏အမိကိုကြည့်ပါ ၁၉:၂၅-၂၇	၁၉:၂၅ခ-၂၇	၁၉:၂၃-၂၄ ၁၉:၂၅-၂၆ ၁၉:၂၇	၁၉:၂၅-၂၇
ယေရှုသက်တော်	ဤအမှုပြီးပြီ		ယေရှုသက်တော် စွန့်ခြင်း	ယေရှုသက်တော် စွန့်ခြင်း

စွန့်ခြင်း ၁၉:၂၈-၃၀	၁၉:၂၈-၃၀	၁၉:၂၈-၃၀	၁၉:၂၈ ၁၉:၂၉-၃၀က ၁၉:၃၀ခ ယေရှုနံဘေးတော် ထိုးဖောက်ခံရခြင်း	၁၉:၂၈ ၁၉:၂၉-၃၀ ယေရှုနံဘေးတော် ထိုးဖောက်ခြင်း
ယေရှုနံဘေးတော် ထိုးဖောက်ခြင်း ၁၉:၃၁-၃၇ အလောင်းတော်ကို သင်္ဂြိုဟ်ခြင်း ၁၉:၃၈-၄၂	ယေရှုနံဘေးတော် ထိုးဖောက်ခံရခြင်း ၁၉:၃၁-၃၇ ယေရှုကိုယောသပ်၏ သင်္ချိုင်း၌သင်္ဂြိုဟ်ခြင်း ၁၉:၃၈-၄၂	၁၉:၃၁-၃၇ ၁၉:၃၈-၄၂	၁၉:၃၁-၃၇ အလောင်းတော်ကို သင်္ဂြိုဟ်ခြင်း ၁၉:၃၈-၄၂	၁၉:၃၁-၃၇ သင်္ဂြိုဟ်ခြင်း ၁၉:၃၈-၄၂

ဖတ်ရှုရန်လမ်းညွှန်-သုံး

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍- သမ္မာကျမ်းစာအပေါ် သင်၏အနက် ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရင်ထားသည့် အလင်းထဲလျှောက် လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက်-၁၉:၁-၇-“ ထိုအခါပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊ စစ်သူရဲတို့ သည် ဆူးမင်းနှင့်ရက်သော ဦးရစ်ကို ခေါင်းတော်၌တင်၍ နီမောင်းသောဝတ်လုံနှင့်ခြုံစေ ပြီးလျှင် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။ ပိလတ်မင်းကလည်း ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ သူ့ကိုသင်တို့ ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ် နှင့်နီမောင်းသောဝတ်လုံကိုဝတ်လျက် အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟု ဆို၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူလင်များတို့က ထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက သင်တို့သည် သူ့ကို ယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည်သူ၌အပြစ်ကို မတွေ့ဟုဆိုလျှင်၊ ယုဒ လူတို့က ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ် ၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟု လျှောက်ကြ၏။

၁၉:၁-“ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ” ထိုအချိန်နှင့် ညှင်းပန်းရိုက်နှက်သော အကြိမ်အရေအတွက်ကို အတိအကျမသိရသော ကားတိုင်တင်သတ်ရန် အစီရင်ခံရသည့် အကျဉ်းသား အတိုင်း ညှင်းပန်းရိုက်နှက်ခံရလေ့ရှိသည်။ လူများစွာမှာ ဤသို့ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းခြင်း ကြောင့်ပင် သေဆုံးရလေ့ရှိသည်။ သို့သော်လည်း ဤနေရာ၌မူ ကိုယ်တော်အားလွတ်စေလိုသော ရည်ရွယ်ချက်ဖြင့် လူတို့ကရုဏာသက်စေရန် ကိုယ်တော်အား ပိလတ်က ရိုက်နှက်စေခြင်းဖြစ်ဟန် တူသည် (လုကာ-၂၃:၁၆, ၂၂; ယော-၁၉:၁၂)။ ဤအချက်သည်ဟောရှာယ ၅၃:၅ မှ ပရောဖက်ပြု ချက်ပြည့်စုံခြင်းဖြစ်လေသည်။ ဤသို့ရောမတို့၏ ညှင်းပန်းရိုက်နှက်ခြင်းသည် အလွန်ပြင်းထန်ရက်စက်လွန်းရကား ရောမနိုင်ငံ သားမဟုတ်သူများအတွက်သာ သီးသန့်အသုံးပြုလေသည်။ အရိုးတုံးများ၊ သံစများ ချည်၍တပ်ဆင် ထားသော သားကြောပွတ်ကို သစ်ကိုင်းတို့၌ လက်ကိုချည်ပြီးရှေ့သို့ ကုန်းနေသည့်အနေအထား၌ ရိုက်ရန်အသုံးပြုသည်။ ရိုက်ရမည့် အကြိမ်အရေအတွက်ကိုမူ မညွှန်ကြားပေ။ ကားတိုင်၌ တင်မ သတ်မီ ပြုနေကျ အရာတစ်ခုဖြစ်သည် (Livy, XXXIII ; 36)။

ရောမတို့လက်၌ ရိုက်နှက်ခံရခြင်းကိုဖော်ပြရာ၌ ခရစ်ဝင်ကျမ်းတို့တွင် မတူညီသောအသုံးအနှုန်းများ တွေ့ရသည်။

၁။ မသဲ-၂၇:၂၆; မာကု-၁၅-၁၅- phragelloō ကြာပွတ်၊ သို့မဟုတ်နှင်တံဖြင့်ရိုက်ခြင်း၊

၂။ လုကာ-၂၃:၁၆ယ ၂၂- paideuō မူရင်းအားဖြင့် ကလေးလူငယ်များအားဆုံးမခြင်း၌အသုံးပြုသည် (ဟောဗြ- ၁၂:၆, ၇, ၁၀)။ သို့သော်ဤနေရာ၌မူ ၂ကော-၆:၉ ကဲ့သို့ဖြစ်သည်။

၃။ ယော-၁၉:၁-Mastigoō မူရင်းဝေါဟာရအားဖြင့် ကြာပွတ်အခေါ်အဝေါ်ဖြစ်သည် မသဲ-၁၀:၁၇; ၂၀:၁၉; ၂၃:၃၄; တမန်တော် ၂၂:၂၄-၂၅; ဟောဗြ ၁၁:၃၆။ ဖော်ပြချက်အားလုံးမှာ တူညီသောအနက်အဓိပ္ပါယ် သို့မဟုတ် နှစ်ကြိမ်ရိုက်နှက်ခြင်းလည်းဖြစ်နိုင် သည်။

က။ ပိလတ်မင်းစေခိုင်းသည့် လျှော့ပေါ့သောရိုက်နှက်ခြင်း၊

ခ။ ကားတိုင်၌ မရိုက်ထားမီ ရိုက်နှက်ခြင်း

၁၉:၂- “ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော်၌တင်၍” ဤဆူးခွေကို ယေရှု၏ မျက်ခုံးတော်အထက်တိုင်အောင် ဖိချ၍စွပ်ခြင်းမှာလည်း ညှင်းဆဲသည့် လုပ်ရပ်တစ်မျိုးဖြစ် သည်။ အုန်းရွက်၊ ထန်းရွက်ဖြင့် သရဖူလုပ်သည်ပုံမျိုးဖြင့် ဤဆူးရစ်သည် ကိုယ်တော်အားရှင်ဘုရင် တစ်ဦးအဖြစ် သရော်လှောင်ပြောင်ခြင်းဖြစ်သည် (မသဲ-၂၇:၂၇-၃၁; မာကု-၁၅:၁၅-၂၀)။

ဂရိဝေါဟာရ “ သရဖူ ” (stephanos) ကို အားကစားပြိုင်ပွဲတို့၌ အောင်နိုင်သူတို့အား ဧကရာဇ် ဘုရင်မှ ချီးမြှင့်စွပ်ပေးသော ပန်းသရဖူ အတွက်အသုံးပြုသည်။

▣ “နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင်” နီမောင်းသောအရောင် (porphyros) သည် မင်း ဘုရင်တို့၏လက္ခဏာဖြစ်၍ ၎င်းကိုခရုကမာအခွံမှ ပြုလုပ်သည်ဖြစ်ရာ ဤဆိုးဆေးမှာ အလွန်ဈေးကြီး လေသည်။ နီရဲတောက်ပသောအရောင်မှာမူ ရောမအရာရှိဟိုင်းဝတ်ရုံအရောင်ဖြစ်သည် (မာကု-၁၅:၁၇, ၂၀)။ ဤအရောင်ဆိုးဆေးကိုမူ ဝက်သစ်ချပင်တို့တွင် တွေ့ရသော ပိုးကောင်တစ်မျိုး၏ အခွံမှ ပြုလုပ်သည်။ ဤဝတ်ရုံသည် ရှင်ဘုရင်ဝတ်ရုံ နီမောင်းသော အရောင်၏ အရိပ်အမြွက် ဖြစ်သော်လည်း အကယ်စင်စစ် ၎င်းမှာ အရောင်ပျော့သော ရောမအရာရှိ ခြုံလွှာ ဖြစ်ဟန်ရှိသည် (မသဲ -၂၇:၂၈)။

၁၉:၃- “ယုဒရှင်ဘုရင်ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍” ဤသရော်လှောင်ပြောင် မှုမှာ သခင်ယေရှုကို အထူးပြုရည်ရွယ်သည်ထက် ယုဒအားလုံးကို ခြံငုံ၍ ပမာမခန့် ပြုခြင်းဖြစ်သည်။ ပိလတ်မင်းအနေဖြင့် လူထုက သခင်ယေရှုအပေါ်- ကရုဏာသက်သွားစေရန် ဤသို့ပြုဟန်ရှိသော်လည်း မအောင်မြင်ကြပေ။

တဖန် ယောဟန်စာအရေးအသားမှာ ဖရောဖက်ပြုချက် ဆန့်ကျင်ဘက်ပြုသူတို့နှုတ်မှ ထွက်လာသည် ကိုလည်း မကြာခဏ တွေ့ရလေသည်။ ဤစစ်သူရဲတို့ ဆိုသောအရာမှာ ၎င်းတို့သဘောပေါက်ထား သည်ထက်သာ၍ ကျယ်ပြန့်လေ၏။

▣ “ရိုက်ပုတ်ကြ၏” မူရင်းအားဖြင့် တုတ်နှင့်ရိုက်နှက်သည့်အဓိပ္ပါယ်ဖြစ်သော်လည်း ပါးကို လက်ဝါးဖြင့် ရိုက်ခြင်းအနက်၌သာ အသုံးပြုလာကြသည်။

၁၉:၄

- NASB “ ဤမှ၌ အဘယ်အပြစ်ကိုမျှငါမတွေ့။ ”
- NKJV “ ဤမှ၌ အဘယ်အမှားကိုမျှငါမတွေ့။ ”
- NRSV “ ဤသူအား ဆန့်ကျင်စရာအကြောင်းငါမတွေ့။ ”
- TEV “ ဤသူအားစီရင်ရန် အကြောင်းတစ်ခုတရာ ငါမတွေ့နိုင် ”
- NJB “ ဤသူအား ဆန့်ကျင်စရာအကြောင်းငါမတွေ့။ ”

ယောဟန်၏ ရည်ရွယ်ချက်တခုမှာ ခရစ်ယာန်ဟူသည် ရောမအစိုးရ သို့မဟုတ် အုပ်ချုပ်ရေးမှူးတိုင်း အတွက် ခြိမ်းခြောက်မှုတစ်ခုတရားမရှိကြောင်း ဖော်ပြရန်ဖြစ်သည်။ သခင်ယေရှုအား လွှတ်နိုင်ဘို့ရန် ပိလတ်မင်း အကြိမ်ကြိမ် အားထုတ်ကြောင်းကို တွေ့ရသည် (၁၈:၃၈; ၁၉:၆; လုကာ-၂၃:၄, ၁၄, ၂၂)။

၁၉:၅

NASB, NKJV

“ကြည့်ကြလော့! ဤလူ”

TEV, NET, NRSV, NJB “ကြည့်ကြလော့! ဤနေရာ၌ထိုသူ”

REB

“ဤနေရာ၌ ထိုလူ”

ဤစာစုကို ပုံစံအမျိုးမျိုးဖြင့် နားလည်နိုင်သည်။

၁။ ယေရှုအား ရှင်ဘုရင်ကဲ့သို့ဝတ်ဆင်စေ၍ သရော်လှောင်ပြောင်ခြင်း၊

၂။ ဝိုင်းဝန်းကရုဏာသက်စေရန် ရိုက်နှက်ခံထားရသည်ကိုပြခြင်း၊

၃။ ဇာခရိ ၆:၁၂ ကို အရိပ်အမြွက်ဖော်ပြခြင်း (မေရှိယရည်ညွှန်းချက်ဖြစ်သော “အညွန့်”)

၄။ ယေရှု၏လူသားဇာတိ အပြည့်အဝခံယူထားခြင်းအား နောက်ပိုင်းအတည်ပြုချက်တခု (ယောဟန်၏ နေ့ရက်ကာလမှ Gnostic အယူလွဲဝါဒအားတန်ပြန်ခြင်း)

၅။ အာရေမိဝေါဟာရ “လူသား” နှင့်ဆက်နွယ်မှု (bar nasha) (မေရှိယရည်ညွှန်းချက်အား ဖုံးအုပ်ထားခြင်း)

၁၉:၆- “ထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏”

ယုဒခေါင်းဆောင်တို့အနေဖြင့် ယေရှုအားလက်ဝါးကပ်တိုင်၌ ရိုက်ထားလိုသည့်အကြောင်းရင်းရှိမှသာ လျှင် တရားဟောရာ ၂၁:၂၃ မှကျိန်ခြင်းအမိန့်လာသက်ရောက်မည်ဖြစ်သည်။ ဤအကြောင်းကပင်လျှင် နာဇရက်မြို့သား ယေရှုသည် ဘုရားသခင်စေလွှတ်သော မေရှိယဖြစ်ကြောင်းပေါ်လှကသံသယဝင်ခဲ့သည့် အကြောင်းရင်းပင်ဖြစ်သည်။ သို့သော်ငြားလည်း ကျွန်ုပ်တို့၏ ကျိန်စာရှိသမျှကို လက်ဝါးကပ် တိုင်အားဖြင့် ယေရှုယူတင်ဝတ်ဆောင်ပြီးကြောင်း ဂလာတီ ၃:၁၃ ၌တွေ့ရသည် (ကောလောသဲ-၂:၁၄)။

☐ “ငါသည်သူ၌ အပြစ်ကိုမတွေ့” ဤစကားကိုပိလတ်မင်းသုံးကြိမ်ပြောသွားကြောင်းတွေ့ရသည် (၁စး:၃၈; ၁၉:၄)။

၁၉:၇- “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော မေ့သတ်အတိုင်းသေထိုက်ပါသည်။” သခင်ယေရှု ခမည်းတော်နှင့် တလုံးတဝတည်းဖြစ် ကြောင်း၊ တပါးတည်းသောသားတော်ဖြစ်ကြောင်း မိန့်ဆိုခဲ့သည်။ ကိုယ်တော်၏အမိန့်ဆိုချက်ကို ကြားသော ယုဒလူတို့က ကိုယ်တော်သည်မိမိကိုယ်ကို ဘုရားဖြစ်ကြောင်း ပြောဆိုသည်ကို သံသယမရှိ၊ နားလည်ကြပါသော်လည်း (၅:၁၈; ၈:၅၃-၅၉; ၁၀:၃၃) အကယ်စင်စစ်ယုဒလူမျိုးများ စွဲချက်တင် သည်မှာ ယေရှုသည် ဘုရား၏နာမတော်ကို ရှုတ်ချသေသိမ်စေသည် ဟူ၍ဖြစ်သည် (မသု- ၉:၃၂၆:၆၅; မာကု-၂:၇; ၁၄:၆၄; လုကာ-၅:၂၁; ယော-၁၀:၃၃, ၃၆)။ နာမတော်ကို ပြစ်မှားသောသူ အတွက်အပြစ်ဒဏ်မှာ ခဲနှင့်ပေါက်သတ်ခြင်းဖြစ်သည် (ဝတ်ပြုရာ-၂၄:၁၆)။ ယေရှုသည် လူ့ဇာတိခံယူသော ရှေ့မဆွ ကာလတည်ရှိသော ဘုရားသာမဟုတ်လျှင် ခဲနှင့် ပေါက်သတ်သင့် သည့်အနေအထား ဖြစ်သည်။

ကျမ်းချက်-၁၉:၈-၁၂-“ ထိုစကားကို ပိလတ်မင်းသည် သာ၍ကြောက်သဖြင့် အိမ်တော် ဦးထံသို့ဝင်ပြန်၍ ယေရှုအား သင်သည်အဘယ်ကဖြစ်သနည်းဟုမေးလျှင် တစ္ဆန်းကိုမျှ ပြန်တော်မမူ။ ပိလတ်မင်းကလည်း ငါနှင့်စကား မပြောသလော။ ငါသည် သင့်ကိုလက် ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိသလောဟု ဆိုသော် အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည်ငါ့ကို အဘယ်သို့မျှမပြုပိုင်။ ထို့ကြောင့် ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ကြီးသော အပြစ်ရှိသည် ဟု မိန့်တော်မူ၏။ ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကို လွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကံသာဘုရင်၏ အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား ကံသာဘုရင်၏ ရန်သူဖြစ်ပါ သည်ဟု လျှောက်ကြ၏။”

၁၉:၈- “ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် သာ၍ကြောက်သဖြင့်” သခင်ယေရှုနှင့် စပ်ဆိုင်၍ ပိလတ်မင်း၏ နန်းဖြစ်သူထံမှလည်း သတိပေးစကား သိပြီးဖြစ်နေသည့် အချိန်တွင် (မသု-၂၇:၁၉) ယုဒခေါင်းဆောင်တို့ထံမှလည်း ဤသူသည်မိမိကိုယ်ကို ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဆိုသည်ဟု ဆိုကြပြန်ရာ ပိလတ်မင်းအနေဖြင့် အစွဲကြီးစွာစိုးရွံ့၍ နေတော့သည်။ ဤသို့ဖြစ် ရသည်မှာလည်း ဂရိနတ်ဘုရားများနှင့် ရောမနတ်ကွန်းမှ နတ်ဘုရားများက လူသားများထံသို့ လူသားအသွင်ဆောင်ကာ လာရောက်လည်ပတ်တတ်သည်ဟု အများက ယုံကြည်လာသော ကြောင့်တည်း။

၁၉:၉

NASB, NKJV, NRSV “ သင်သည်အဘယ်ကဖြစ်သနည်း ”

TEV, NJB, NIV “ သင်သည်အဘယ်ကလာသနည်း ”

ပိလတ်မင်းက သခင်ယေရှု၏ ဇာတိမြို့ကိုမေးနေခြင်းမဟုတ်ပါ။ မူလဖြစ်တည်ရာ ဇစ်မြစ်ကိုမေးနေခြင်း ဖြစ်သည်။ မိမိရှေ့တွင် ရောက်နေသော ပုဂ္ဂိုလ်၏ ထူးခြားချက်ကို စတင်ခံစားမိပါသည်။ ၁၈:၃၈၅ ပိလတ်မင်းက မေးမည့်သာမေးသော်လည်း စိတ်ဝင်စားမှုမရှိပဲ နိုင်ငံရေးနှင့်ဆိုင်သည့်လက်တွေ့ကျ သောအရာကိုသာ၍ စိတ်ဝင်စားသည်ဖြစ်ကြောင်း ကိုယ်တော်က သိသောကြောင့် အဖြေမပေးခဲ့ပါ။

သခင်ယေရှုနှင့်စပ်လျဉ်း၍ လူများတို့၏ ချီးမွမ်းခန်းထုတ်မှုကို ပိလတ်မင်း အကြိမ်ကြိမ်ကြား သော်လည်းကိုယ်တော်၏ ဇစ်မြစ်ကိုမူ နားမလည်ခဲ့ပေ (၄:၁၂; ၆:၄၂; ၇:၂၇-၂၈,၄၁-၄၂; ၈:၁၄; ၉:၂၉-၃၀)။ ယောဟန်၏ ဒွန်တွဲဖော်ပြချက်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ယေရှုသည် အထက် အရပ်မှဖြစ်၍ အောက်အရပ်က မည်သူတဦးတယောက်ကမျှ ခမည်းတော်၏ တို့ထံမှမရှိပဲ သိခြင်း၊ နားလည်ခြင်း၊ မြင်ခြင်း၊ ကြားခြင်း မရှိနိုင်ပါ (၆:၄၄, ၆၅; ၁၀:၂၉)။

☐ “ တခွန်းကိုမျှပြန်တော်မမူ ” သခင်ယေရှုပေးခဲ့သည့်အဖြေကို ပိလတ်မင်း အမှတ်ရပါသည် (၁၈:၃၇)။ အချို့ကလည်း ဤအချက်သည် ယေရှုယ- ၅၃:၇ ပြည့်စုံခြင်းဟုလည်းမြင်သည်။

၁၉:၁၀- “ငါသည်သင့်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း” ပိလတ်မင်းအနေ ဖြင့်နိုင်ငံရေးအာဏာတစ်ခုဖြင့် လူတစ်ဦး၏သေခြင်း၊ ရှင်ခြင်းကို အစိုးရသည်ဟုဆိုလျက်ပင် ၎င်း၏ မျက်မှောက်၌ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသောလူအုပ်ကြီး၏ ဆန္ဒကို အလျော့ပေးလိုက်လျော့ရလေသည်။ ပိလတ်၏ မေးခွန်းမှာ သဒ္ဒါသဘောအရ မှန်ကြောင်းဦးတည်သောမေးခွန်းမျိုးဖြစ်သည်။

၁၉:၁၁- “ အထက်အရပ်မှအခွင့်ကိုမရလျှင် မင်းကြီးသည်ငါ့ကို အဘယ်သို့မျှမပြုနိုင် ” Second Class Conditional Sentence ဖြစ်ပြီး “ဦးတည်ရာနှင့် ဆန့်ကျင်ဘက်”ဟုနားလည်ရသည်။ သခင်ယေရှုအနေဖြင့်ပိလတ်ကြောင့် တုန်လှုပ်ရ စရာအကြောင်းမရှိပါ။ မိမိသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အရပ်မှ ကြွလာကြောင်းသိနှင့်ပြီးဖြစ်သည်။ လူသားအားလုံး၏ နောက်ကွယ်၌ ဘုရားသခင်၏ အခွင့်တန်ခိုးအာဏာတည်လျက်ရှိကြောင်း သမ္မာကျမ်းစာကဆိုသည် (ရောမ-၁၃:၁-၇)။

☐ “ ငါ့ကိုမင်းကြီးလက်သို့အပ်နှံသောသူသည် သာ၍ကြီးသောအပြစ်ရှိသည် ” ဤအချက်ကို ဖတ်လျှင်ဖတ်ခြင်း ယုဒရှုကရုတ်ကို ရည်ညွှန်းဟန်ရှိသော်လည်း ၆:၆၄, ၇: ၁၃:၁၁ ကျမ်းအနက် ဖွင့်သူအများစုက ဤအချက်သည် “ကယာဖ” ကိုရည်ညွှန်းသည်ဟု ယုံကြည်ကြသည်။ ကိုယ်တော်အား ရောမတို့လက်သို့ တရားဝင်လွှဲပြောင်းသောကြောင့်တည်း။ ဤစာစုကို လူစုလူဝေး အရနားလည်ရသော် (၁) တရားမဝင်သည့် ယုဒခေါင်းဆောင်များ၊ သို့တည်းမဟုတ် (၂) ယုဒတစ်မျိုးလုံးကိုခြုံငုံ၍ ရည်ညွှန်းသည် (မသု-၂၁:၃၃-၄၆; မာက-၁၂:၁-၁၂; လုကာ-၂၀:၉-၁၉; ရောမ-၉-၁၁)။

၁၉:၁၂- “ ပိလတ်မင်းသည် ကိုယ်တော်ကို လွှတ်ခြင်းငှာ ရှာကြံလေ။ ” Imperfect Tense ဖြစ်သောကြောင့် ထပ်တလဲလဲပြုခဲ့ခြင်းကိုဆိုလိုသည်။ အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်းကို တွေ့နိုင်လေ သည်။

☐ “ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏ အဆွေမဟုတ်ပါ။ ” Third Class Conditional Sentence ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုဖြစ်သည်။ ယုဒခေါင်းဆောင်တို့က ၎င်းတို့၏ဆန္ဒဖြစ်သော ယေရှုအား သေသည်ထိ စီရင်ခြင်းမပြုလျှင် ရောမရှိ ၎င်းထက်ကြီးသော ပုဂ္ဂိုလ်အား တိုင်တန်း ရန် ခြိမ်းခြောက်သည်။ “ကဲသာဘုရင်” ၏အဆွေ ဟူသောစကားစုမှာ ရောမဧကရာဇ်မှ ခန့်အပ်ချီးမြှင့်သော ရာထူးဂုဏ်ဆောင်တစ်ယောက်ဟုလည်း အသုံးအနှုန်းဖြစ်သည်။ Augustus သို့မဟုတ် Vespasian တဦးဦး အစပြုခဲ့သည်။

“ ကဲသာ ” မှာ ရောမအတွက် နာမတရဖြစ်သည်။ “ ဂျူးလိယက်ဆီဇာ ” (Julius Caesar) မှဖြစ်လာ၍ Augustus ကဆက်ခံခြင်းဖြစ်သည်။

ကျမ်းချက်-၁၉:၁၃-၁၆-“ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ ထုတ်ပြီးမှ ဟေဗြဲစကားအားဖြင့် ဂဗ္ဗမ အမည်ရှိ ကျောက်ခင်းဟုခေါ်သော အရပ်၌ တရား ပလ္လင်ပေါ်မှာ ထိုင်လေ၏။ ထိုနေ့အချိန်ကား ပသခါအဘိတ်နေ့တစ်ချက်တီး အချိန် လောက်ရှိ၏။ ပိလတ်မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့ အား ပြောဆိုလျှင် ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ် တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင် ယဇ်ပုရောဟိတ်အကြီးတို့က အကျွန်ုပ်တို့၌ ကံသာဘုရင်မှတစ်ပါး အဘယ်ရှင် ဘုရင်မျှမရှိပါဟု ပြန်ပြောကြ၏။ ထိုခါပိလတ်မင်းသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ထိုသူတို့လက်သို့ အပ်သဖြင့် သူတို့သည် ကိုယ်တော်ကို ယူ၍ ထုတ်သွားကြ၏။”

၁၉:၁၃-“ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်ယေရှုကို ပြင်သို့ထုတ်ပြီးမှ တရား ပလ္လင်ပေါ်မှာထိုင်လေ၏။” တရားပလ္လင်ပေါ်ထိုင်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း မထင်ရှား လှပေ။ Williams နှင့် Goodspeed ဘာသာပြန်ကျမ်းများကမူ ထိုသူသည် ယေရှုကိုယ်တော်တိုင်ဖြစ် ၍ ယုဒရှင်ဘုရင်အဖြစ် လှောင်ပြောင်သရော်သည့်အနေဖြင့် ထိုင်စေသည်ဟု အခိုင်အမာ ဆိုသည်။ သို့သော်လည်းကျမ်း အဆက်အစပ်များအရ ပိလတ်မင်းဖြစ်၍ တရားစီရင်ခါနီး အနေအထား ဖြစ်သည်။

☐ NASB, NKJV, NJB- “ဟေဗြဲစကားအားဖြင့် ဂဗ္ဗမ အမည်ရှိ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌”
 NRSV- “ဟေဗြဲစကားအားဖြင့် ဂဗ္ဗမ သို့မဟုတ် ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်”
 TEV “ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ် (ဟေဗြဲအမည်နာမ၌ ဂဗ္ဗမ)”

ဟေဗြဲ/အာရေမိစကားလုံးတို့နှင့်အတူ အနက်အဓိပ္ပါယ်ကိုပါတွဲ၍ ဖော်ပြနေခြင်းက ယောဟန်၏ ခရစ်ဝင်ကျမ်းဖြင့် ပစ်မှတ်ထားသည်မှာ တပါးအမျိုးသားများဖြစ်ကြောင်း ထင်ရှားလေသည် (၁၇)။ ထို “ကျောက်ခင်း” ကိုတရားစီရင်ရာဌာန၌ နေရာချထားသည်။ အာရေမိအသုံးအနှုန်း ‘ဂဗ္ဗမ’ မှာ “တင်မြှောက် ထားသောကျောက်များ” သို့မဟုတ် “ပင့်မြှောက်ထားသောနေရာ” ဟုဆိုလိုသည်။

၁၉:၄- “ထိုနေ့အချိန်ကားပသခါအဘိတ်နေ့” ရှင်ယောဟန်ခရစ်ဝင်နှင့် အခြားခရစ်ဝင် သုံးကျမ်းအကြား နေ့ရက်ဖော်ပြ မှု၌ထင်ရှားစွာကွဲလွဲ၍နေသည်။ Synoptic ခရစ်ဝင်ကျမ်းတို့၌ သခင်ယေရှုက အဖမ်းဆီး မခံရမီတွင် တပည့်တော်များနှင့်ပသခါပွဲစားသောက်ဆင်နွှဲသည်ဟုတွေ့ရပြီး(မာကု-၁၅:၄၂)ယောဟန်ကမူ ပွဲတော်ရက်မတိုင်မီ အဘိတ်နေ့တွင် စားသောက်ကြောင်းဖော်ပြသည်။ ၁၈:၂၈ မှမှတ်စုကိုရှု။

☐ “ တစ်ချက်တီးချိန် ” ပိလတ်မင်းရှေ့၌ ယေရှုအားတရားစီရင်ခြင်းနှင့် ကားတိုင်တင်ခြင်း ဖြစ်စဉ်ကို အောက်ပါအတိုင်းတွေ့ရသည်။

	<u>မသဲ</u>	<u>မာကု</u>	<u>လုကာ</u>	<u>ယောဟန်</u>
ပိလတ်မင်းစီရင်ချိန်				တစ်ချက်တီးချိန် ၁၉:၁၄
လက်ဝါးကပ်တိုင်၌ ရိုက်ထားချိန်		တစ်ချက်တီးအချိန် ၁၅:၂၅		
အမှောင်ကျချိန်	မွန်းတည့်မှသုံးချက်တီး ၂၇:၄၅	မွန်းတည့်မှသုံးချက်တီး ၁၅:၃၃	မွန်းတည့်မှသုံးချက်တီး ၂၃:၄၄	
ယေရှုကြွေးကြော်ခြင်း	သုံးချက်တီးအချိန် ၂၇:၄၆	သုံးချက်တီးအချိန် ၁၅:၃၄		

ဤအချိန်သတ်မှတ်ချက်များအား နှိုင်းယှဉ်သော် ရွေးချယ်ရန် အနက်အဓိပ္ပါယ်နှစ်မျိုးထွက်ပေါ်လာ သည်။

၁။ အကယ်စင်စစ်အတူတူပင်ဖြစ်သည်။ ယောဟန်က ရောမစံတော်ချိန်ကို အသုံးပြု၍ ညသန်းခေါင် ၁၂:၀၀ တိတိ၌ စတင်ရေတွက်ပြီး (Gleason L. Archer, *Encyclopedia of Bible Difficulties*, p.364) Synoptic ခရစ်ဝင်ကျမ်းတို့က ယုဒစံတော်ချိန်ကို အသုံးပြု၍ နံနက် ၆:၀၀ တွင်စတင် ရေတွက်သည်။

၂။ ယောဟန်က ယေရှု၏ ကားတိုင်၌ ရိုက်ထားခြင်းအရာကို နောက်ကျ၍အတည်ပြုဖော်ပြခြင်းသည် လည်းရှင်ယောဟန်နှင့် အခြားခရစ်ဝင်သုံးကျမ်းအကြား နောက်ထပ်အရေးပါသော ဥပမာဖြစ်ပါမည်။ ယော-၁:၃၉ နှင့် ၄:၆တွင် ယောဟန်က ရောမစံတော်ချိန်မဟုတ်ပဲ ယုဒစံတော်ချိန်ကို သုံးဟန်ရှိသည် (M.R. Vincent, *Word Studies*, Vol.1, p.403)။

အချိန်သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ ခရစ်ဝင်ကျမ်းအားလုံးတို့၌ အောက်ပါအချက်တို့နှင့် ဆက်စပ် သောသင်္ကေတဖြစ်ဟန်ရှိသည်။

၁။ ဗိမာန်တော်၌ နေ့စဉ်ယဇ်ပူဇော်ရာအချိန် (နံနက် ၉နာရီနှင့် ညနေ ၃ နာရီ၊ တမန်တော်- ၂:၁၅; ၃၁)

၂။ မွန်းလွဲပိုင်းသည်လည်း ထုံးတမ်းစေလေ့အရ Nisan ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် ပသခါ သိုးသူငယ်အား သတ်ဖြတ် ပူဇော်ချိန် ဖြစ်သည်။ သမ္မာကျမ်းစာသည် ရှေးဟောင်းအရှေ့တိုင်းစာအုပ်တစ်အုပ်ဖြစ်ရာ အနောက်တိုင်းသမိုင်းမှတ်တမ်းမှတ် ရာများကဲ့သို့ ဖြစ်စဉ်အတိအကျကို ဗဟိုမပြုထားပေ။

☐ “သင်တို့၏ရှင်ဘုရင်ကိုကြည့်ကြလော့” အခဏ်းငယ် ၅ သည် ဇာခရီး-၆:၁၂၏အရိပ် အမြက်ဖြစ်သကဲ့သို့ ဤစာစုသည်လည်း အခန်း-၉:၉ ကိုအရိပ်အမြက်ဖော်ပြဟန်ရှိသည် (F.F. Bruce ၏ *Answer to Question*, p.72)။

၁၉:၁၄- ပထမအကြောင်းမှာ နောက်ထပ်ကျမ်းရေးသူ၏ မှတ်ချက်ဖြစ်သည်။

၁၉:၁၅- “ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” Aorist Active Imperative သုံးခုကိုတွေ့ရသည်။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်း၏ ဝေါဟာရဇစ်မြစ်မှာ “ချိမခြင်း” သို့မဟုတ် “မြှောက်ထားခြင်း” ဖြစ်သည်။ ယောဟန်၏ ဒွန်တွဲဖော်ပြမှုတစ်ခုလည်း ဖြစ်တန်သည် (၃:၁၄; ၈:၂၈; ၁၂:၃၂)။

☐ “ယဇ်ပူဇော်ဟိတ်အကြီးတို့က အကျွန်ုပ်တို့၌ကဲသာဘုရင်မှတပါးအဘယ်ရှင်ဘုရင်မျှမရှိပါ” ထိုသူတို့၌ ဘုရား၏ နာမရှုတ်ချသောအပြစ်ရှိသော်လည်း ၎င်းတို့စွဲချက်တင်သည်မှာ ယေရှုကိုသာ ဖြစ်သည်။ ဓမ္မဟောင်း၌ ဘုရားသခင်သည်သာ မိမိလူမျိုးတော်၏ ရှင်ဘုရင်ပေတည်း (၁၇၈-၈)။

၁၉:၁၆- “သူတို့” မသ-၂၇:၂၆-၂၇ နှင့် မာကု-၁၅:၁၅-၁၆ မှ ဤနာမ်စားမှာ ရောမစံသားများ ကိုရည်ညွှန်းသည်။ ရှင်ယောဟန်ခရစ်ဝင်၌ ပိလတ်မင်းက ယေရှုကို ယုဒခေါင်းဆောင်များနှင့် လူအုပ်ကြီးလက်ထဲ ၎င်းတို့၏ ဆန္ဒအတိုင်း အပ်နှံလိုက်သည်ဟု နားလည်ရသည်။

ကျမ်းချက်- ၁၉:၁၇-၂၂- “ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏ ထိုအရပ်အား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသ အမည်ရှိ၏။ ထိုအရပ်၌ကိုယ်တော်ကို အခြားသော သူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက် အလယ်မှာ ယေရှုသည် နေရာကျသတည်း။ ပိလတ်မင်းသည်လည်း ကဗွည်းလိပ်စာကို ရေး၍ လက်ဝါးကပ်တိုင်တော်၌ ကပ်လေ၏။ လိပ်စာချက်ဟူမူကား ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှု ဟုရေးထား သတည်း။ ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထား သောအရပ်သည် မြို့နှင့်နီး သည်ဖြစ်၍ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူမျိုးတို့သည် ဘတ်ကြ၏။ ထို့ကြောင့် ယုဒယဇ်ပူဇော်ဟိတ် အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင်ဖြစ်မည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင် ပိလတ်မင်းက ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။ ”

၁၉:၁၇- “ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက်” ပထမရာစုနှစ်ရှိ လက်ဝါးကပ် တိုင်ပုံစံအား တိကျစွာဖော်ပြရန် ခက်သည်။ အင်္ဂလိပ်အက္ခရာ T အကြီးပုံစံ၊ t အသေးပုံစံ နှင့် X ပုံစံရှိသောကြောင့်တည်း။ တခါတရံ ငြိမ်းစင်တခုတည်း၌ပင် အစုလိုက် ချိတ်ဆွဲကွပ်မျက် သည်လည်းရှိသည်။ မည်သည့်ပုံစံမျိုးဖြစ်စေကာမူ စီရင်ချက်ချထားသော အကျဉ်းသားများကို ရိုက်နှက်ပြီးသည်နှင့် ၎င်းတို့ကို ချိတ်ဆွဲမည့်သစ်သားတန်ဆာကို ထမ်းလျက် ကွပ်မျက်မည့် အရပ် သို့သွားရ လေသည် (မသေ- ၂၇:၃၂; မာကု-၁၅:၂၁; လုကာ-၁၄:၂၇; ၂၃:၂၆)။

☐ “ ဦးခေါင်းခွံအရပ်ဟူ၍တွင်သော အရပ်သို့ထွက်တော်မူ၏။ ထိုအရပ်အား ဟေဗြဲစကား အာဖြင့် ဂေါလဂေါသ အမည်ရှိ၏။” ဤစကားစု၌ တိကျသော အနက်အဓိပ္ပာယ်မရှိပေ။ ဟေဗြဲ/ အာရေဗီအသုံးအနှုန်းက ဦးခေါင်းခွံပုံစံ အတိအကျရှိသော တောင်ကုန်းဟု မရည်ညွှန်းသော်လည်း ယေရှုလင် မြို့ထဲ ဖြတ်သွားလျက် တည်ရှိသော တောင်ကုန်းငယ်တခုဖြစ်သည်။ ရောမတို့၏ ကားတိုင်တင်သတ်ဖြတ်မှုမှာ ပုန်ကန်ထကြွမှုကို အဟန့်အတားဖြစ်ရန်ရည်ရွယ်ချက်ဖြစ်သည်။ ယနေ့ရှေးဟောင်း သုတေသနများက ရှေးဟောင်းမြို့ရိုးတည်ရာ တိကျသောနေရာကို မသိနိုင်သေးသော သခင်ယေရှုအား မြို့ရိုးအပြင်ဘက် လူမြင်ကွင်း၌ စီရင် ကွပ်မျက်ခြင်းဖြစ်သည်။

၁၉:၁၈- “ အခြားဒေသာသူနှစ်ယောက် ” ဟေရာယ-၅၃:၉ မှပရော်ဖက်ပြုချက်ပြည့်စုံခြင်းဖြစ်၍ မသေ-၂၇:၃၈; မာကု-၁၅:၂၇ နှင့် လုကာ-၂၃:၃၃

☐ “လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏” မည်သည့်ခရစ်ဝင်ကျမ်းကမျှ ရောမတို့၏ ကားတိုင်၌ မည်သို့ရိုက်ထားသည်ကို အသေးစိတ်ဖော်ပြမှုမရှိပေ။ ရောမတို့က ဤလုပ်ထုံးကို Carthaginians တို့ထံမှရ၍ ထိုသူတို့ကလည်း Persian တို့ထံမှ လက်ဆင့်ကမ်းရယူထားခြင်း ဖြစ်သည်။ အသုံးပြုသော ကားတိုင်ပုံကိုမူ အတိအကျ မသိနိုင်ပေ။ သို့သော်လည်း သိထားပြီး ဖြစ်သည့်အတိုင်း ဤကွပ်မျက်မှုမှာ အလွန် ရက်စက်ကြမ်းတမ်း၍ ကြာညောင်းစွာ နာကျင်ခံစားစေ၍ အလွယ်တကူ အသက်မထွက်နိုင်ပေ။ နေ့အတန်ကြာသည့်တိုင် မသေနိုင်ပဲ ဝေဒနာပြင်းစွာခံစားစေလေသည်။ သာမန်အားဖြင့် နောက်ဆုံး အသက်ရှု ကျပ်လာပြီးမှ သေဆုံးကြလေ့ရှိသည်။ ရောမအစိုးရအား ပုန်ကန် ခြားနားမှုကို ခြိမ်းခြောက်ဆီးတားသော အရာသာဖြစ်တော့သည်။

၁၉:၁၉- “ ပိလတ်မင်းသည်လည်း ပဗ္ဗည်းလိပ်စာကိုရေး၍ ” ပိလတ်မင်းက တစ်စုံတစ်အား သစ် ပြားပေါ်၌ မည်သို့ရေးရမည်ကို ခေါင်းစဉ်ပေးလိုက်ခြင်းဖြစ်ပါသည်။ (aitian) မသေက “စွဲချက်” (aitian, မသေ-၂၇:၃၇) ဟုခေါ်၍ မာကုနှင့် လုကာက “ဖော်ပြချက်” (epigraphe, မာကု-၁၅:၂၆; လုကာ-၂၃:၃၈) ဟုသုံးနှုန်းသည်။

၁၉:၂၀- “ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဖောလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထား သောကြောင့် ” ဟေဗြဲဟုဆိုသော် အာရမိဘာသာစကားကို ရည်ညွှန်းသည် (၅:၂; ၁၉:၁၃, ၁၇; ၂၀:၁၆; Josephus Antiq. 2. 13.1)။ ခရစ်ဝင်ကျမ်းများအကြား ဖော်ပြချက်ကွဲပြားမှု အသီးသီးကို လည်းတွေ့ရပြန်သည်။

၁။ မသေ-၂၇:၃၇- “ ဤသူသည် ဗုဒ္ဓရှင်ဘုရင်ယေရှုပေတည်း ”

၂။ မာကု-၁၅:၂၆- “ ယုဒရှင်ဘုရင် ”

၃။ လုကာ-၂၃:၃၈- “ ဤသူသည် ယုဒရှင်ဘုရင်ပေတည်း ”

၄။ ယော- ၁၉:၁၉- “ ယုဒရှင်ဘုရင် နာရေရ်မြို့သား ယေရှု ”

ကွဲပြားဟန်ရှိသော်လည်း အခြေခံအားဖြင့် တူညီမှုရှိပါသည်။ ခရစ်ဝင်ကျမ်းများအကြား သမိုင်းဖြစ်စဉ် အသေးစိတ်၏ ကွဲပြားမှုများ၏ အများဆုံးမှာ အမှန်ပင်ဖြစ်သည်။ ကျမ်းရေးသူတစ်ဦးချင်းစီ၌ ခပ်ပါးပါး ခြားနားချက်ရှိနိုင်ကောင်းသော်လည်း မျက်မြင်သက်သေ ဖြစ်ခြင်းအရာ၌ အတူတူပင်ဖြစ်သည်။

ပိလတ်မင်းက ယုဒခေါင်းဆောင်များအား ရည်ညွှန်းချက်ရှိရှိ စိတ်အနှောင့်အယှက်ဖြစ်စေရန် ၎င်းတို့ စိုးရွံ့သောအကြောင်းအချက်ကို ယေရှု၏လက်ဝါးကပ်တိုင်၌ ချိတ်ဆွဲ ရိုက်ထားလေသည် (၂၁:၂၂)။

၁၉:၂၂- “ ငါရေးပြီးသောအရာကို ငါရေးပြီ ” Perfect Tense Verbs နှစ်ခုသုံးထားရာ စုံလင်ပြည့်စုံခြင်းနှင့် အဆုံးသတ် ဖော်ပြခြင်းကို အထူးပြုထားသည်။

ကျမ်းချက်- ၁၉:၂၃-၂၄- “ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထား ပြီးမှ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်စီ ယူကြလေ၏။ အတွင်းအင်္ကျီ တော်ကား မချုပ်ပဲလျှက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင်ရက်သော အင်္ကျီ ဖြစ်သောကြောင့် ထိုသူတို့က အင်္ကျီကို မဆုတ်ကြနှင့်။ အဘယ်သူ ယူရမည်ကို စာရေး ကံချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာလာသည်ကား သူတို့သည် အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးကံချကြပါ၏ ဟူသောအချက် စကားကို ပြည့်စုံစေ၍ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ ”

၁၉:၂၃-“အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီ ယူကြလေ၏။” ယေရှု၏ဝတ် ရုံတော်အတွက် လောင်းကစားပြု၍ နေကြသည်။ အပြင်ဝတ်ရုံတော်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ မည်သို့လေးပိုင်းပိုင်းသည်ကိုမူ အတိအကျ မသိရပေ။ ဖိနပ်၊ ဆုတောင်းရာခြုံပုဝါ (allith) ခါးစည်း နှင့်အပြင်ဝတ်ရုံတို့ကို ရည်ညွှန်းခြင်းဖြစ်ပါမည်။ ယေရှု၌ ခေါင်းပေါင်းရှိမရှိလည်း မသေချာလှပေ။ ယုဒလူမျိုးများမှာ လုံးဝကိုယ်လုံးတီးချွတ်ပစ်ခြင်းဖြင့် ကြီးစွာသော စော်ကားပြုမှုခြင်း ကိုခံရလေသည်။ အခဏ်းငယ် -၂၄ဖော်ပြပါ ဖရောဖက်ပြုချက်ပြည့်စုံခြင်းဖြစ်သည် (ဆာလံ-၂၂:၁၈)။

▣ “အတွင်းခံအင်္ကျီတော် ” ယေရှု၏ အပြင်ဝတ်ရုံတော်ကို အများကိန်းဖြစ်သော ဝေါဟာရ himatia ဖြင့် ရည်ညွှန်းထားသည်။ အတွင်းအင်္ကျီအရည်ကိုမူ (chiton) ဟုဖော်ပြသည်။ မသဲ-၅:၄၀ နှင့်လုကာ-၆:၂၉ အကြားခြားနားချက်ကိုလည်း တွေ့ရပြန်သည်။ “ ဒေါကာ ” ကဏ္ဍဝတ်ရုံနှစ်မျိုးလုံး ကို ရက်လုပ်ခဲ့ဟန်ရှိသည် (တမန်တော်-၉:၃၉)။ ပထမရာစုနှစ်အတွင်း ယုဒလူတို့က ခါးတွင် အဝတ်တပိုင်းကို ဖြည့်စွက်၍ ဝတ်ထားသည်။ ယေရှုအားလုံးဝချွတ်ပစ်ခြင်း မျိုးမဟုတ်ပါ။ အခဏ်းငယ်- ၂၃၏ နောက်ဆုံးစာစုသည် ယေရှုနှင့်အတူ ရှိနေခဲ့သော သူ၏မှတ်ချက် ဖြစ်သည်။

▣ “အတွင်းအင်္ကျီတော်ကား မချုပ်ဘဲလျှက် အထက်စွန်းမှသည် အောက်အစွန်းတိုင်အောင် ရက်သောအင်္ကျီ” သီဩလော်ဂျီ ဆိုင်ရာထူးခြားချက်ဖြစ်ပါသည်။ ဤသို့သော အတွင်းအင်္ကျီမှာ ဈေးလည်းကြီးပါမည်။ တန်ဘိုးရှိသော ထိုအဝတ်အပိုင်းအားဖြင့် ယေရှု၏ ဝိသေသကို ထုတ်ဖော်လို ဟန်ရှိသည်။ Josephus ၏(Antiq- 3.7.4) မှသိခွင့်ရသည်မှာ ယဇ်ပုရောဟိတ်မင်းများက ထိုသို့ဝတ်၍ ရဗ္ဗိဆိုင်ရာ၌လည်း မောရှေလည်း ထိုနည်းငှင်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ ဤအချက် များအားဖြင့် ယေရှုအားအောက်ပါအတိုင်း ရည်ညွှန်းနိုင်သည်။

- ၁။ ယဇ်ပုရောဟိတ်မင်း (ဟေဗြဲဩဝါဒစာ)
- ၂။ တရားသစ်ကိုပေးသူ

ရှင်ယောဟန်ခရစ်ဝင်၌ ဒွန်တွဲအနက်အဓိပ္ပါယ်ကို အစဉ်တွေ့ရသော်လည်း အနက်ဖွင့်သူတို့အနေဖြင့် အသေးစိတ်အားလုံးကို ပုံဆောင်ဖော်ပြခြင်း မရှိရန် မှန်ကန်မှုရှိရပါမည်။

၁၉:၂၄-“ပြည့်စုံစေ၍” လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကို ဓမ္မသတ်ဟောင်းနောက်ခံအဖြစ် ဆာလံ-၂၂ ကိုတွေ့ရသည်။

- ၁။ ဆာလံ-၂၂:၁-၂- မသဲ-၂၇:၄၆။ မာကု-၁၅:၃၄
- ၂။ ဆာလံ-၂၂:၇-၈- မသဲ-၂၇:၃၉၊ ၄၃။ မာကု-၁၅:၂၉။ လုကာ-၂၃:၃၅
- ၃။ ဆာလံ-၂၂:၁၅- မသဲ-၂၇:၄၈။ မာကု-၁၅:၃၆။ လုကာ-၂၃:၃၆။ ယောဟန်-၁၉:၂၈, ၂၉
- ၄။ ဆာလံ-၂၂:၁၆- မသဲ-၂၇:၃၅။ မာကု-၁၅:၂၄။ ယော-၂၀:၂၅
- ၅။ ဆာလံ-၂၂:၁၈- မသဲ-၂၇:၃၅။ မာကု-၁၅:၂၄။ လုကာ-၂၃:၃၄။ ယော-၁၉:၂၄
- ၆။ ဆာလံ-၂၂:၂၇-၂၈- မသဲ-၂၇:၅၄။ မာကု-၁၅:၃၉။ လုကာ-၂၃:၄၅။ (ယော-၂၀:၃၁။ မသဲ-၂၈:၁၈-၂၀။ လုကာ-၂၄:၄၆-၄၇။ တမန်တော်-၁:၈)။

ကျမ်းချက်- ၁၉:၂၅-၂၇- “ယေရှု၏လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယားမာရီနှင့် မာဂဒလမာရီတို့သည်ရပ်နေကြ ၏။ ထိုအခါမယ်တော်နှင့် ချစ်တော်မူသော တပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင် မယ်တော်အား အချင်းမိန်းမ သင်၏သားကိုကြည့်ပါဟူ၍ငှင်း၊ တပည့်တော်အားလည်း သင်၏အမိကို ကြည့်ပါဟူ၍ငှင်း မိန့်တော်မူ၏။ ထိုအခါ မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။ ”

၁၉:၂၅- “ယေရှု၏လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရီနှင့် မာဂဒလမာရီတို့သည် ရပ်နေကြ၏ ” ဤနေရာ၌ ဆွေးနွေးစရာရှိ သည်မှာ ဖော်ပြသော အမည်နာမလေးခု သို့မဟုတ် သုံးခုလောဟူ၍ ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည် မှာ အမည်လေးခု ဖြစ်နိုင်သည်။ အကြောင်းမှာ ညီအမနှစ်ယောက်ကို မာရီဟု မှည့်မည်မဟုတ်ပေ။ မာရီ ၏ညီမရှာလုံအား မာကု- ၁၅:၄၀ နှင့် ၁၆:၁ ခြံတွေ့ရသည်။ ဤအချက်သာအမှန်ဖြစ်လျှင် ယာကုတ်၊ ယောဟန်နှင့် ယေရှုတို့မှာ တဝမ်းကွဲတော်စပ်သူများဖြစ်သည်။ ဒုတိယရာစုနှစ် ရာဇဝင်ကျမ်း (Hegesippus) အဆိုအရ “ကလောဖ” မှာ ယောသပ်၏ ညီဖြစ်သည်ဟု ဆိုသည်။ မာဂဒလမာရီ မှာ သခင်ယေရှုက နတ်ဆိုးခုနှစ်ကောင်နှင့်ထုတ်သူဖြစ်ပြီး ကိုယ်တော်၏ ထမြောက်ခြင်း၌ ရှေ့ဦးစွာ ထင်ရှားပြသောသူလည်းဖြစ်သည် (၂၀:၁-၂, ၁၁-၁၀; မာကု- ၁၆:၁; လုကာ- ၂၄:၁-၁၀)။

အထူးဆွေးနွေးချက်ခေါင်းစဉ်- “ ယေရှုနောက်တော်လိုက် အမျိုးသမီးများ ”

က။ ရှေ့ဦးစွာဖော်ပြသော ယေရှုနောက်တော်လိုက်အမျိုးသမီးများထဲမှ ကိုယ်တော်အားကူညီ၍ တမန်တော်အဖွဲ့ကို လုကာ- ၈:၁-၃ ခြံတွေ့ရသည်။

- ၁။ မာဂဒလဟုခေါ်သော မာရီ (အခဏ်းငယ်-၂)
 - (က) မသဲ-၂၇:၅၆၊ ၆၁;၂၈:၁
 - (ခ) မာကု- ၁၅:၄၀၊ ၄၇; ၁၆:၁, ၉
 - (ဂ) လုကာ- ၈:၂; ၂၄:၁၀
 - (ဃ) ယော-၁၉:၂၅၊ ၂၀:၁, ၁၁, ၁၆, ၁၈
- ၂။ သောဟန္တုခေ၏ ဇနီး (ဟေရုန်၏ကျွန် အခဏ်းငယ်-၃) ကို လုကာ-၂၄:၁၀ ခြံလည်းတွေ့ရသည်။
- ၃။ ရှုရှန္တု (အခဏ်းငယ်-၃)
- ၄။ “ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကိုလုပ်ကျွေးသော အခြားမိန်းမများပါကြ၏ ” (အခဏ်းငယ်-၃)

ခ။ လက်ဝါးကပ်တိုင်၌ အမျိုးသမီးအုပ်စုတစ်စုလို့ဖော်ပြထားသည်။

- ၁။ ရှင်မသဲ၏စာရင်း
 - (က) မာဂဒလမာရီ (၂၇:၅၆)
 - (ခ) ယာကုပ်နှင့်ယောသေတို့၏ အမိ မာရီ (၂၇:၅၆)
 - (ဂ) ဇေဗေဒဲ၏ အမိ (၂၇:၅၆)
- ၂။ ရှင်မာကု၏စာရင်း
 - (က) မာဂဒလမာရီ (၁၅:၄၀)
 - (ခ) ယာကုပ်ငယ်နှင့် ယောသေ၏အမိ မာရီ (၁၅:၄၀)
 - (ဂ) ရှာလုံ (၁၅:၄၀)
- ၃။ ရှင်လုကာကမူ “ ဂါလိလဲပြည်မှနောက်တော်သို့ လိုက်လာသော မိန်းမတို့ ” ဟူ၍ ဖော်ပြသည်။ (၂၃:၄၉)
- ၄။ ရှင်ယောဟန်၏စာရင်း
 - (က) ယေရှုမယ်တော် မာရီ (၁၉:၂၅)
 - (ခ) မယ်တော်၏ညီမ (၁၉:၂၅)
 - (ဂ) ကလောဖ၏မယား မာရီ (၁၉:၂၅)
 - (ဃ) မာဂဒလမာရီ (၁၉:၂၅)

ဂ။ ယေရှု၏အလောင်းတော်ကို သင်္ဂြိုဟ်ရာတွင် ဖော်ပြသော အမျိုးသမီးအုပ်စု၊

၁။ ရှင်မသဲ၏စာရင်း

- (က) မာဂဒလမာရီ (၂၇:၆၁)
- (ခ) အခြားသောမာရီ (၂၇:၆၁)

၂။ ရှင်မာကု၏စာရင်း

- (က) မာဂဒလမာရီ (၁၅:၄၇)
- (ခ) ယောသေ၏အမိမာရီ (၁၅:၄၇)

၃။ ရှင်လုကာကမူ “ ဂါလိလိပြည်က ကိုယ်တော်နှင့်လာသောမိန်းမများ ” ဟူ၍သာ ဖော်ပြသည်။ (၂၃:၅၅)

၄။ ရှင်ယောဟန်ကမူ- သင်္ချိုင်း၌တွေ့ရသော မိန်းမများကို မှတ်တမ်းမပြုထားချေ။

ဃ။ တနင်္ဂနွေနေ့နံနက်စောစော သင်္ချိုင်းသို့လာရောက်သော အမျိုးသမီးအုပ်စု၊

၁။ ရှင်မသဲ၏စာရင်း

- (က) မာဂဒလမာရီ (၂၈:၁)
- (ခ) အခြားသောမာရီ (၂၈:၁)

၂။ ရှင်မာကု၏စာရင်း

- (က) မာဂဒလမာရီ (၁၆:၁)
- (ခ) ယာကုပ်၏မိခင် မာရီ (၁၆:၁)
- (ဂ) ရှာလုံ (၁၆:၁)

၃။ ရှင်လုကာ၏စာရင်း

- (က) “ သင်္ချိုင်းတော်သို့သွားကြ၏ ” (၂၄:၁-၅, ၂၄)
- (၁) မာဂဒလမာရီ (၂၄:၁၀)
- (၂) သောဟန္န (၂၄:၁၀)
- (၃) ယာကုပ်၏မိခင် မာရီ (၂၄:၁၀)

၄။ ရှင်ယောဟန်ကမူ မာဂဒလမာရီကိုသာ ဖော်ပြထားသည် (၂၀:၁, ၁၁)။

င။ အထက်ခန်း၌ ဖော်ပြချက်တွင် တွေ့ရသော အမျိုးသမီးများ (တမန်တော်- ၁:၁၄)။

၁။ “မိန်းမတို့” (၁:၁၄)

၂။ “ ယေရှု၏မယ်တော်မာရီ (၁:၁၄)

စ။ ကွဲပြားမှုရှိသော ဤစာရင်းများမှ အမျိုးသမီးများအကြား ဆက်နွယ်တော်စပ်မှုကို အတိအကျမသိရပေ။ မာဂဒလမာရီ၌ တခြားသူများထက် သာလွန်ထူးခြားချက်ရှိသည်ကိုတွေ့ရသည်။ သခင်ယေရှု၏ သက်တော်စဉ်နှင့် အမှုတော်ကာလအတွင်း အမျိုးသမီးများနှင့်စပ်ဆိုင်၍ *"Dictionary of Jesus and the Gospel"* published by IVP, pp-880-886 တွင်အထူးဖော်ပြထားသည်။

၁၉:၂၆- “ ချစ်တော်မူသောတပည့်တော် ” ရှင်ယောဟန်က ခရစ်ဝင်ကျမ်းထဲ၌ မိမိကိုယ်ကို မရည် ညွှန်း ကတည်းကပင် အများလက်ခံထားသည်မှာ ဤအသုံးအနှုန်းသည် မိမိကိုယ်ကို သက်သေပြသည့် နည်းလမ်း တစ်ခု အဖြစ် နားလည်ထားကြသည် (၁၃:၂၃; ၁၉:၂၆; ၂၁:၇, ၂၀)။ ဤအသုံးအနှုန်းသုံး သည့်အခါတိုင်း agapaō ဝေါဟာရ အသုံးပြုထားသော်လည်း ၂၀:၂ ၌မူ အလားတူ အသုံးအနှုန်းကိုပင် phileō နှင့် အသုံးပြု ထားသည်။ ရှင်ယောဟန်ခရစ်ဝင်၌ အသုံးအနှုန်းမှာ ဝေါဟာရ အနက်တူညီမှုရှိ၍ ၃:၃၅ မှ agapaō နှင့် ၅:၂၀ မှ Phileō ကို နှိုင်းယှဉ်သော် နှစ်ချက်လုံးက သားတော် အတွက် ခမည်းတော်၏ မေတ္တာကို ရည်ညွှန်းလေသည်။

၁၉:၂၇- “ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏ ” ယောဟန်က ချက်ခြင်း မာရိအား ၎င်း၏ အိမ်သို့ချက်ခြင်းခေါ်ဆောင်သည်ဟု ဆိုလိုသည်မဟုတ်ပဲ မသေ-၂၇:၅၆ နှင့် မာကု-၁၅:၄၀ ၌ အခြားအမျိုးသမီးများနှင့် အတူမာရိအား မဖော်ပြထားသည့် အချက်ကို နားလည်စေဟန်ရှိသည်။ ရာဇဝင်ကျမ်းများအဆိုအရ ယောဟန်က မာရိအားသေဆုံးချိန်ထိ တိုင် စောင့်ရှောက်ပြီး အာရှတိုင်းနား (ဧဖက်)၌ ရှည်ကြာစွာနေ၍ အမှုတော်၌ အောင်မြင်လေသည်။ အသက်အရွယ် ကြီးရင့်ပြီးဖြစ်သော ယောဟန်အား သင်းထောက်များက တိုက်တွန်းကြသည်နည်းတူ ယေရှုသက်တော်စဉ်အား ရေးခဲ့ခြင်းဖြစ်သည် (ရှင်ယောဟန်ခရစ်ဝင်)။

ကျမ်းချက်- ၁၉:၂၈-၃၀- “ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီးသည်ကို သိတော်မူလျှင် ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့် သော အိုးတလုံးရှိသည်ဖြစ်၍ ထိုသူတို့သည် ရေမျိုတထွေးကို ပုံးရေနှင့် ပြည့်စေပြီးလျှင် ဟုသယံပင်အကိုင်းဖျား၌ တပ်၍ခံတွင်းသို့ ကပ်ထားကြ၏။ ယေရှုသည် ပုံးရေကို ခံပြီးမှ အမှုပြီးပြီဟု မိန့်တော်မူလျက် ခေါင်းတော်ကို ငိုက်ဆိုက်ညွတ်၍ အသက်တော်ကိုစွန့် တော်မူ၏။ ”

၁၉:၂၈- “ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှ ကုန်စင်ပြီးသည်ကို သိတော်မူလျှင် ရေငတ်သည်ဟု မိန့်တော်မူ၏ ” သမ္မာကျမ်းစာက “ ငါရေငတ်သည် ” သို့မဟုတ် “ အမှုရှိသမျှကုန်စင်ပြီး ” ဟူသောစကားစုကို ရည်ညွှန်းဖော်ပြရာ၌ ပေါင်းစပ်ဖွဲ့စည်းပုံအရ မရှင်းလင်းလှချေ။ “ ငါရေငတ်သည် ” ဟူသောအချက်မှာ ဆာလံ-၆၉:၂၁ ကိုရည်ညွှန်းခြင်းဖြစ်သည်။

၁၉:၂၉- “ ပုံးရည်နှင့် ပြည့်သောအိုးတလုံးရှိသည်ဖြစ်၍ ” အလွန်ချဉ်သည့်အပေါစားစပျစ်ရည်တစ် မျိုးဖြစ်သည်။ စစ်သည်များနှင့် သေဒဏ်ကျခံတရားခံများအတွက်ဖြစ်ပါမည်။ ကားစင်ပေါ်၌ ကြာရှည်စွာ အသက်မထွက်ရန် အလို့ငှာအနည်းငယ် တိုက်ခြင်းဖြစ်သည်။

▣ “ ပုံးရည် ” တိုက်ရိုက်အနက်ဖွင့်သော် “ ရှာလကာရည် ” ဟုနားလည်ရသည်။ ဆင်းရဲသည့် လူတန်းစားများ သောက်သည့်စပျစ်ရည်အမျိုးအစားဖြစ်သည်။ ဤစပျစ်ရည်ကို ကိုယ်တော် လက်မခံပဲ ငြင်းပယ်ခဲ့သည် (မာကု-၁၅:၂၃; မသေ-၂၇:၃၄)။ ဤနေရာ၌ သောက်ရန် လက်ခံခြင်းမှာမူ ဆာလံ-၂၂:၁၅ ကိုပြည့်စုံစေရန် ဖြစ်ဖွယ်ရှိသည်။ အာခံတွင်း၌ အလွန်ခြောက်သွေပြီး ကိုယ်တော့် အနေဖြင့် နောက်ထပ်မိန့်ဆိုရန် ရှိနေပေသေးသည်။

▣ “ ဟုသယံပင်အကိုင်းဖျား ” ပသခါဖြစ်စဉ်၌ အသုံးပြုသော အပင်ကို ပုံဆောင်ချက်တခုအဖြစ် ဤနေရာ၌ အသုံးပြုသည်ဟု အချို့ကမြင်သည် (ထွက်မြောက်ရာ-၁၂:၂၂)။ အချို့က ယုံကြည်သည်မှာလည်း ဤအသုံးအနှုန်းသည် ရှေးသုံးကျမ်းအချို့၌ ရွှေပြောင်းလဲသွားခြင်းဖြစ်၍ မူရင်းအားဖြင့် ၎င်းသည် “ လှံတံ ” သို့မဟုတ် “ တုတ်ရည် ” ကိုဆိုလိုသည်ဟု ဆိုသည်။ မသေ-၂၇:၄၈နှင့် မာကု- ၁၅:၃၆ ၌မူ “ ကျူရီး ” ဟုတွေ့ရသည်။

ဤနေရာ၌ အပြောင်းအလဲ ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ ဟုသယံပင်၌ ဤမျှရှည်သော ပင်စည်မရှိခြင်းကြောင့်ဖြစ်သည် (၂ ပမု ၄ ပေ ခန့်ထိသာ)။ သို့သော် သတိပြုစရာရှိသည်မှာ လက်ဝါးကပ်တိုင်များမှာ မြေပြင်အထက်၌မြင့်လှသည် မဟုတ်ပေ။ ယနေ့မြင်တွေ့ရသော ရုပ်ပုံများအရ မြင့်မားစွာတွေ့ရသည်မှာ ၃:၁၄ ကို အနက်ပြန်လွဲဟန်ရှိပေသည်။ ယေရှု၏ ခြေတော်မှာ မြေပြင်အထက် တစ်ပေနှစ်ပေခန့်သာရှိပါမည်။

၁၉:၃၀- “ ဤအမှုပြီးပြီ ” Perfect Passive Indicative ခရစ်ဝင်ကျမ်းများ၌မူ ကိုယ်တော်သည် ကြီးသောအသံနှင့် ကြွေးကြော်သည်ဟုဖော်ပြသည် (မာကု-၁၅:၃၇; လုကာ-၂၃:၄၆; မသေ-၂၇:၅၀)။ ရွှေးနှုတ်ကယ်တင်ခြင်း အမှုပြီးစီးပြည့် စုံကြောင်းရည်ရွယ်ချက်ဖြစ်သည်။ ဤအသုံးအနှုန်းပုံ (telos) ကို အဲဂုတ္တုပုရပိုဒ် (Moulton နှင့် Millingan) မှာ ဈေးရောင်းဈေးဝယ် ဝေါဟာရဖြစ်သော “ အပြည့်ရှင်းပြီး ” ဟုနားလည်ရသည်။

▣ “ခေါင်းတော်ကို ငိုက်ဆိုင်ကိစ္စတစ်ချက်အသက်တော်ကို စွန့်တော်မူ၏။” ခေါင်းငိုက်ဆိုင်ကိစ္စတစ်ချက်သည် အသုံးအနှုန်းကို “အိပ်ပျော်သွားခြင်း”၏ အသုံးအနှုန်းဖြစ်သည်။ ကိုယ်တော်၏ သက်တော်စွန့်ခြင်းသည် ကိုယ်တော်အတွက် ဆိတ်ငြိမ်သည့် အခိုက်အတန့်ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦး မိမိခန္ဓာကိုယ်မှ အဆက်ပြတ်ကွဲကွာသည့် ဝိညာဉ်သဘောဖော်ပြချက်အဖြစ် သုံးသပ်ရသည်။ ယုံကြည် သူတစ်ဦး၏ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနေ့ အကြား ခန္ဓာမဲ့သော အနေအထားကို ဖော်ပြဟန်ရှိသည် (၂ ကော-၅; ၁သက်-၄:၁၃-၁၈ (William Hendriksen The Bible on the life hereafter ကိုရှု) မာကု-၁၅:၃၇ နှင့် လုကာ-၂၃:၄၆ ။ “အသက်ချုပ်တော်မူ၏” ဟုဖော်ပြသည်။ ဟေဗြဲဘာသာစကား၌ “ဝိညာဉ်” နှင့် “အသက်” မှာအတူတူပင်ဖြစ်သည်။ ကိုယ်တော်၏အသက် ချုပ်ခြင်းကို ကိုယ်တော်၏ဝိညာဉ်က ခန္ဓာမှ ထွက်ခွာခြင်းကဲ့သို့ မြင်စေသည် (ကမ္ဘာဦး-၂:၇)။

ကျမ်းချက်- ၁ဇ:၃၁-၃၇- “ထိုနေ့သည် အဘိတ်နေ့ဖြစ်၍ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည်ထောက်၍ အလောင်းကောင်တို့ကို ဥပုသ်နေ့ ၌လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်ခြေကိုချိုး၍ ထိုအလောင်းတို့ကို ယူသွားရမည်ဖြစ်ကြောင်း အခွင့်တောင်းကြ၏။ ထိုအခါ စစ်သူရဲ တို့သည် သွား၍ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူ နှစ်ယောက် တို့၏ ခြေကိုချိုးလေ၏။ ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမ ချိုးပဲ စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်းထွက်လာ၏။ ထိုအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏သက် သေခံချက်သည်လည်းမှန်ပေ၏။ သင်တို့သည် ယုံကြည် မည်အကြောင်းသူ ပြောသောစကားမှန်သည်ကို သူသိ၏။ ထိုအကြောင်းအရာကား သူ၏အရိုးကိုမချိုးရ ဟုကျမ်းစာ လာချက်ပြည့်စုံမည်အကြောင်းတည်း။ တဖန်ကျမ်းစာလာသည်ကား ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟုလာ၏။”

၁ဇ:၃၁- “ အလောင်းတို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ” ယုဒလူမျိုးတို့က လူသေအလောင်းများအားဖြင့် ပြည်တော် မညစ်ညူးစေမည့်အကြောင်း အထူးလိုက်နာကြရာ(တရားဟော-၂၁:၂၃)။ အထူးသဖြင့် ပသခါပွဲကာလ သန့်ရှင်းသော ဥပုသ်နေ့တွင် အထူး သတိပြု လိုက်နာကြသည်။

▣ “ ကြီးမြတ်သောဥပုသ်နေ့ ” အောက်ပါအတိုင်းနှစ်မျိုးအနက်ဖွင့်နိုင်သည်။

- ၁။ အထူးသဖြင့် ဤနှစ်တွင် ပသခါစားပွဲနှင့် ဥပုသ်နေ့မှာ တိုက်ဆိုင်နေခြင်း၊
- ၂။ တဆေးမဲ့သောမုန့်ပွဲတော် (ထွက်မြောက်ရာ-၁၂) မှာရှစ်ရက်ကျင်းပသော ပွဲတော်ဖြစ်လာသည်။

▣ “ခြေကိုချိုး၍ အလောင်းတို့ကို ယူသွားရမည်ဖြစ်ကြောင်း” ဤအခြေအနေမျိုး ယခင်ကလည်း လုပ်ဆောင်ဖူးကြောင်းထင်ရှားသည်။ ကြီးမားသောတင်းပုတ်တူကြီးများဖြင့် ကားတိုင် စင်ပေါ်မှ လူတို့၏ခြေကို ရိုက်ချိုးလေ့ရှိသည်။ ကားတိုင် တင်သတ်ခံရသူများမှာ သာမန်အားဖြင့် အသက်ရှုကျပ်၍သေဆုံးကြရသည်။ ခြေကို ရိုက်ချိုးခြင်းဖြင့် ချက်ခြင်းသေစေနိုင်လေသည်။ အကြောင်းမှာ လေရှူသွင်းရန် ခြေကန်စရာ မရှိသောကြောင့်တည်း။

၁ဇ:၃၃- “ယေရှုထံသို့ ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးပဲ” ဤအချက်က ထွက်မြောက်ရာ-၁၂:၄၆၊ တောလည်ရာ-ဇ:၁၂ နှင့် ဆာလံ-၃၄:၂၀ တို့မှ ပရောဖက်ပြုသူများပြည့်စုံ ကြောင်းပြန်လည်ထင်ဟပ်စေသည်။

၁ဇ:၃၄- “စစ်သူရဲ တစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်းထွက်လာ၏” ကိုယ်တော်သည် ဧကန်သက်တော်စွန့်ကြောင်းနှင့် ထိုအရာအားဖြင့်လည်း မေရှိယဖြစ်သောယေရှု၏ လူသားဧကန်ဖြစ်ခြင်းကို အတည်ပြု၍ မျက်မြင်သက်သေ၏ အသေစိတ်ကျ သော ဖော်ပြချက်ဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်နှင့် ဩဝါဒစာ ပထမစောင်တို့မှာ ယေရှု၏ဘုရား ဖြစ်ခြင်းကို အတည်ပြုသော်လည်း လူသားဧကန်ဖြစ်ခြင်းကို လက်မခံသည့် Gnostic အယူဝါဒ ကြီးထွားလာစဉ် ရေးသားခြင်း ဖြစ်သည်။

၁ဇ:၃၅- (၁) ညပိုင်း၌ကိုယ်တော်အား ဖမ်းဆီးစစ်မေးခြင်း၊ (၂) ရောမတို့၏ စစ်မေးခြင်း၊ (၃) ကားတိုင်၌ ရိုက်ထားခြင်း၊ အဖြစ်အပျက်အားလုံးတွင် တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်သော ယောဟန် မှတ်ချက်ဖြစ်သည်။ ဤဖော်ပြချက်သည် ၂၀:၃၀-၃၁ နှင့် ယှဉ်တွဲလျက်ရှိရာ- ဤခရစ်ဝင် ကျမ်း၏ ဧဝဂေလိ ဦးတည်ချက်အား ဖော်ပြလေသည် (၂၁:၂၄)။ အထူးဆွေးနွေးချက်-၁:၈ ကိုရှု။

နောက်ဆုံးစာပိုဒ်၏ ကြိယာအသုံးအနှုန်း၌ ခြားနားသော ဂရိကျမ်းဂန်တို့ကို တွေ့ရသည်။ အချို့က Present Tense ကို အသုံးပြုထားသည်။ Aorist Tense သည် မူရင်းဖြစ်ပါမူ ၂၀:၃၀-၃၁ ကဲ့သို့ မယုံ ကြည်သူတို့အား ဦးတည်လေသည်။ သို့သော်လည်း ၎င်းသည် Present Tense ဖြစ်ပါမူ မရွေးလျော့ပဲ တိုးပွားသော ယုံကြည်ခြင်းကို ဦးတည်လေသည်။ ရှင်ယောဟန်ခရစ်ဝင်က ထိုနှစ်မျိုးလုံးအား ဦးတည် ပုံရလေသည်။

▣ “ မှန်ပေ၏.....မှန်သည် ” အထူးဆွေးနွေးချက် ၆:၅၅ နှင့် ၁၇:၃ ကိုရှု။

၁၉:၃၆- ဤအချက်သည် ထွက်မြောက်ရာ-၁၂:၄၆၊ တောလည်ရာ-၉:၁၂၊ ဆာလံ-၃၄:၂၀ မှ ပသခါ သို့- ကိုအရိပ်အမြှောက်ဖော်ပြခြင်းဖြစ်နိုင်သည်။ ၎င်းသည် ရည်ညွှန်းထားသည့် (၁)လုံနှင့်ထိုးဖောက်ခြင်း (၂) ချိုးခြင်း စသည့်အပိုဒ်များအပေါ် တည်မှီလျက်ရှိသည်။ သခင်ယေရှုကိုယ်တော်တိုင်က ကနဦး အသင်းတော်အား ဤကျမ်းစာတို့ကို ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ရက် ၄၀ တိုင် ရှိနေ၍ ဖော်ပြ တော်မူသည် (လုကာ-၂၄:၂၇; တမန်တော်-၁:၂-၃)။ ကနဦးအသင်းတော်အား ဟောကြားခြင်း (တမန်တော်ဝတ္ထု၌) က ကိုယ်တော် ပြသသောအရာတို့အားဖြင့် ဓမ္မဟောင်း ပရောဖက်ပြုချက်များ ပြည့်စုံကြောင်း ထင်ဟပ်ပေါ်လွင်စေသည်။

၁၉:၃၇- ဤအချက်သည် ဇာခရိ- ၁၂:၁၀ မှ- ကိုးကားချက်ဖြစ်၍ မဟာဂတိတော်များထဲမှ တစ်ချက် ဖြစ်သည်။

၁။ မေရှိယဖြစ်သော ယေရှုထံသို့ ကုသရေလလူမျိုးများတစ်နေ့ ယုံကြည်ခြင်း၌ ဦးလှည့်မည်ဖြစ်သည် (ဗျာဒိတ်-၁:၇)။

၂။ ယုံကြည်ခြင်းနှင့်ပြီးသော များစွာသော ယုဒလူတို့မှာ ကိုယ်တော်၏ အသေခံခြင်း၌ ကြီးစွာပူ ဆွေးသောက ရောက်ကြသည်။

၃။ ရောမစစ်သည်များအား ရည်ညွှန်း၍ (မသု-၂၇:၅၄) တပါးအမျိုးသားတို့၏ ပြည်တို့အား ကိုယ်စားပြုသည် (၁၂:၃၂)။

စိတ်ဝင်စားဖွယ်ရှိသည်မှာ ဤကိုးကားချက်အား Masoretic ဟေဗြဲကျမ်းမှကိုးကား၍ ခရစ်ဝင်ကျမ်း ရေးသူတို့ ကိုးကားလေ့ရှိသော Septuagint မှမဟုတ်ပေ။ Septuagint က “လှောင်ပြောင်သော” ဟုဆို၍ Masoretic ကမူ “ထိုးဖောက်သော” ဟုဖော်ပြလေသည်။

ကျမ်းချက်-၁၉:၃၈-၄၂- “ ထိုနောက်မှ အရိမသဲမြို့သား ယောသပ်သည် ယုဒလူတို့ကို ကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အ လောင်းတော်ကိုယူသွားမည့်အကြောင်း ခွင့်တောင်း၏ ပိလတ်မင်းအခွင့်ပေးလျှင် ထိုသူသည် သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။ အထက်ကညဉ့်အခါ ယေရှုထံတော် သို့လာသော နီကောဒင်သည်လည်း အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျှက်လာ၏။ ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကို ယူ၍ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ပြင်ဆင်ခြင်း ထုံးစံရှိ သည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော အရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းသစ်ရှိ၏။ ယုဒလူတို့၏ အဘိတ်နေ့ဖြစ် သောကြောင့်အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်း တွင်း၌ အလောင်းတော်ကို ထားကြ၏။ ”

၁၉:၃၈-၃၉- “ ယောသပ်.....နိကောဒင် ” ငွေကြေးကြွယ်ဝ၍ ဆန်ဟီဒရင်လွတ်တော်၌ ဩဇာလွှမ်း သော ဤသူနှစ်ယောက်မှာ လူတုံအလယ်၌ ဤသို့အကျပ်အတည်းနှင့် အန္တရာယ်အချိန်နာရီ၌ ထွက်ပေါ်လာသော မထင်ရှားသည့် တပည့်တော်နှစ်ဦးဖြစ်သည်။

၁၉:၃၉- “အခွက်သုံးဆယ်မျှလောက် အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသောနံ့သာ ပျောင်းကိုဆောင်လျက်” ပထမရာစုနှစ်ယုဒလူတို့၏ မြုပ်နံ့သဂြိုလ်ခြင်းအတွက် အမွှေးနံ့သာစီရင်ခြင်း လုပ်ထုံးဖြစ်သည်။အတိုင်းအဆပမာဏမှာ မည်သည့်နည်းနှင့်မဆ လွန်ကဲလှရာကိုယ်တော်အား ရှင်ဘုရင်တစ်ပါး သဖွယ် သဂြိုလ်ခြင်းအဖြစ် အများက ရှုမြင်လေသည် (၂ကော-၁၆:၁၄)။ အထူးဆွေးနွေးချက်-၁၁:၂ ကိုရှု။

ဂရိစကားလုံး “ ရောနှောခြင်း ” (migma) ကို MASS P⁶⁶, N², A, D, L နှင့် ကနဦးအသင်းတော် သခင်အများစုနှင့် အနက်ပြန်ကျမ်းများက “ ထုတ်ပိုးခြင်း ” (eligma) ဟု MASS N^{*}, B, W တို့တွင် အံ့ဩဖွယ်ပြောင်းသုံးထားသည်။ UBS⁴ ကမူ- “ရောနှောခြင်း” ကို “B” အဆင့် (သေချာသလောက်) ပေးထားသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ်- “ မြုပ်နံ့သဂြိုလ်ခြင်းအတွက် အသုံးပြုသောအမွှေးနံ့သာများ ”

က။ အာရေဗျ အပင်တို့မှရရှိသော သစ်စေးမွှေး၊

၁။ ဤအမွှေးအကြိုင်ကို ဓမ္မဟောင်း၌ ၁၂ ကြိမ်ရည်ညွှန်း၍အများအားဖြင့် ညဏ်ပညာကို အမွှေးအကြိုင် အဖြစ်သုံးနှုံးသည်။

၂။ သူငယ်တော်ယေရှုအတွက်မာကုပညာရှိတို့ယူလာသည့် လက်ဆောင်တစ်ခုဖြစ်သည် (မသဲ-၂:၁၁)။

၃။ အောက်ပါတင်စာသုံးနှုန်းမှုများကိုလည်းတွေ့ရသည်။

က။ သန့်ရှင်းသောနံ့သာဆီ (ထွက်မြောက်ရာ- ၃၀:၂၃-၂၅)

ခ။ ဘုရင်တစ်ပါးအတွက်လက်ဆောင် (မသဲ-၂:၁၁)

ဂ။ ယေရှုအားသဂြိုလ်ရာ၌သုတ်လိမ်းအသုံးပြုခြင်း (ယော-၁၉:၃၉နှင့်ယော-၁၁:၂) Talmud ကျမ်း၌ ဖော်ပြသော ယုဒဓလေ့ထုံးတမ်းနှင့် အညီဖြစ်သည်(BeraKhoth 53a)။

ခ။ ရှားစောင်းလက်ပတ်မျိုးဖြစ်သည့် သစ်မွှေးအမျိုးအစား၊

၁။ အမွှေးနံ့သာနှင့်ဆက်နွယ်သည် (တောလည်ရာ-၂၄:၆၊ ဆာလံ-၄၅:၈၊ သုတ္တံ- ၇:၁၇၊ ရှောလမုံသီချင်း-၄:၁၄)။

၂။ အဲဂုတ္တုတို့- အလောင်းကိုဆေးစီမံရာ၌ ရောနှောအသုံးပြုသည့်အမွှေးအကြိုင်

၃။ နိကောဒင် များစွာသောပမာဏကို သခင်ယေရှုအား သဂြိုလ်ခြင်းအတွက် ယူဆောင်လာပြီး အလောင်းတော်အား သုတ်လိမ်းသည် (ယော-၁၉:၃၉)။ Talmud ကျမ်း၌ ဖော်ပြ သော ယုဒဓလေ့ထုံးတမ်းနှင့်အညီဖြစ်သည် (Betsah 6a)။

၁၉:၄၀- “ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ယုဒလူတို့၏ သဂြိုလ်ခြင်းနှင့် ဆိုင်သော ပြင်ဆင်ခြင်းထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွပိတ်ပုဆိုးဖြင့် အလောင်းတော် ကိုပတ်ရစ်ကြ၏။” အမွှေးနံ့သာကို ရည်ရွယ်ချက်နှစ်မျိုး၌အသုံးပြုရာ (၁) အနံ့အသက်အတွက်နှင့် (၂) ပတ်စည်းထားသောအရာများ စွဲမြဲစေရန်ဖြစ်သည်။

၁၉:၄၁- “ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏ ” ယောသပ်နှင့် နိကောဒင် အနေဖြင့် အဆောတလျှင် လုပ်ဆောင်ခြင်း၏ အရေးပါမှုကို နားလည်ပြီးဖြစ်ပါသည်။ မွန်းလွဲ ၃ နာရီ၌ ကိုယ်တော်သက်တော်စွန့်၍ ၆နာရီမတိုင်မီ သဂြိုလ်ခြင်းအမှု ပြီးစီးရန်လိုအပ်သည်။ အကြောင်းမှာ ၆ နာရီ ထိုးသည်နှင့် ယုဒတို့၏ ပဿါဥပုသ်သည် နေ့အစပြုပြီဖြစ်သည်။

▣ “တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။” Periphrastic Perfect Passive Participle ဖြစ်သည်။ မသဲ-၂၇:၆၀ အရ- ယောသပ်၏- ကိုယ်ပိုင်သင်္ချိုင်းဖြစ်ကြောင်းသိရ သည်။ မသဲ-၂၇:၅၇ ၌ကိုးကားထားသည့် ဟောရှာယ-၅၃:၉ ပြည့်စုံခြင်းပေတည်း။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက် ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲ လျှောက်လှမ်းကြရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါ သည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမျှတဆင့် သင်၏ဆင်ခြင်သုံး သပ်မှုအား အထောက် အမဖြစ်ပါသည်။

- ၁။ အဘယ့်ကြောင့်စစ်သည်များက ယေရှုအား ရိုက်နှက်၊ လှောင်ပြောင်ရသနည်း ?
- ၂။ ပိလတ်အနေဖြင့် ယေရှုလွတ်မြောက်စေရန်အဖန်ဖန်အားထုတ်ခြင်း၏ ထူးခြားချက်ကိုဖော်ပြပါ။
- ၃။ အခင်းငယ် ၁၅၅ ယုဒယဇ်ပုရောဟိတ်၏ ဖော်ပြချက်မှာ အဘယ့်ကြောင့် အံ့ဩဖွယ် ဖြစ်သနည်း ?
- ၄။ ခရစ်ဝင်ကျမ်းများ အကြား လက်ဝါးကပ်တိုင် ဖော်ပြချက်နှင့်စပ်လျဉ်း၍ အဘယ့်ကြောင့် ခြားနား မှုရှိသနည်း ?
- ၅။ တရားဟောရာ-၂၁:၂၃ နှင့် ယေရှုအား ကားတင်သတ်ခြင်း မည်သို့ ဆက်နွယ်မှုရှိသနည်း ?

အခဏ်းကြီးနှစ်ဆယ်
ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြဇယား

UBS4	NKJV	NRSV	TEV	NJB
ယေရှုရှင်ပြန်ထ မြောက်ခြင်း ၂၀:၁-၁၀	ဗလာကျင်းသော သင်္ချိုင်း ၂၀:၁-၁၀	ရှင်ပြန်ထမြောက်ခြင်း ၂၀:၁-၁၀	ဗလာကျင်းသော သင်္ချိုင်း ၂၀:၁-၁၀	ဗလာကျင်းသော သင်္ချိုင်း ၂၀:၁-၂ ၂၀:၃-၁၀ မာဂဒလမာရီအား
မာဂဒလမာရီအား ယေရှုထင်ရှား ပြခြင်း ၂၀:၁၁-၁၈	ထမြောက်သောအရှင် မာဂဒလမာရီ တွေ့မြင်ခြင်း ၂၀:၁၁-၁၈	၂၀:၁၁-၁၈	မာဂဒလမာရီအား ယေရှုထင်ရှား ဖော်ပြခြင်း ၂၀:၁၁-၁၃က ၂၀:၁၃၆ ၂၀:၁၄-၁၅က ၂၀:၁၅ခ ၂၀:၁၆က ၂၀:၁၆ခ ၂၀:၁၇ ၂၀:၁၈	ထင်ရှား ဖော်ပြခြင်း ၂၀:၁၁-၁၈
တပည့်တော်များ အားပြခြင်း ၂၀:၁၉-၂၃ ယေရှုနှင့်သောမ ၂၀:၂၄-၂၉	ယေရှုထင်ရှားခန့်အပ် ခြင်းခံရသော တမန်တော်များ ၂၀:၁၉-၂၃ မြင်၍ယုံကြည်ခြင်း ၂၀:၂၄-၂၉	၂၀:၁၉-၂၃ ၂၀:၂၄-၂၉	တပည့်တော်များ အားယေရှု ထင်ရှားပြခြင်း ၂၀:၁၉-၂၃ ယေရှုနှင့်သောမ ၂၀:၂၄-၂၅က ၂၀:၂၅ခ ၂၀:၂၆-၂၇ ၂၀:၂၈ ၂၀:၂၉	တပည့်တော်များ အားထင်ရှားပြခြင်း ၂၀:၁၉-၂၃ ၂၀:၂၄-၂၉
ကျမ်းစာ ရည်ရွယ်ချက် ၂၀:၃၀-၃၁	ယုံကြည်မည့် အကြောင်း ၂၀:၃၀-၃၁	၂၀:၃၀-၃၁	ကျမ်းစာ ရည်ရွယ်ချက် ၂၀:၃၀-၃၁	ပထမအကြိမ်အပြီး သတ်ခြင်း ၂၀:၃၀-၃၁

ဖတ်ရှုရန်လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ချက်အတိုင်း စာပိုဒ်အလိုက် နားလည်ခြင်း

ဤစာအုပ်သည်သင်ကြားမှု အထောက်အကူပြုစာအုပ်ဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့် မှုသည် သင့်၌သာ တာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်း ကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပေါ်နေကျပါမည်။

ကျမ်းအဆက်စပ် ၁-၂၉ ကိုခြုံငုံသုံးသပ်ခြင်း၊

က။အခင်းကြီး ၁၄-၁၇၅ တပည့်တော်များအား သခင်ယေရှုပေးခဲ့သည့် ကတိတော်များ ထမြောက်ရာ တနင်္ဂနွေနေ့ ညနေ၌ ပြည့်စုံစေခြင်းသို့ ရောက်ခြင်း၊ ၁၆:၂၀ မှမှတ်စုကိုရှု။

ခ။ထမြောက်ခြင်းအကြောင်းအရာအသေးစိတ်တင်ပြမှု၌ခရစ်ဝင်ကျမ်းများအကြား ခြားနားချက်အချို့ရှိရသည်မှာ

၁။ မျက်မြင်သက်သေအနေအထား၊

၂။ နှစ်နှင့်ချီ၍ အချိန်ကာလကွာဟမှု

၃။ ရေးသားမှုတစ်ခုစီတိုင်း၌ ဦးတည်လိပ်မူသောကျမ်းရှုသူများနှင့် အဓိကဦးတည်ဖော်ပြချက် အသီးသီးရှိခြင်း (မဿဲ-၂၈; မာကု-၁၆; လုကာ-၂၄)

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း၊

ကျမ်းချက်-၂၀:၁-၁၀- “ ခုနစ်ရက်တွင်ပဌမနေ့ရက်၊ မိုးလင်းမလင်းမီစောစောအချိန်၌ မာဂဒလမာရီသည် သင်္ချိုင်းတော်သို့သွား၍ တွင်းဝဲ၌ပိတ်သော ကျောက်သည် ရွေ့လျက် ရှိသည်ကိုမြင်လျှင် ရှိမုန်ပေတရနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍ သင်္ချိုင်းတော်မှသခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟု ပြောဆို၏။ ထိုအခါ ပေတရနှင့် အခြားသောတပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့ သွားကြ၏။ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော် သည်ပေတရကိုလွန်၍ သင်္ချိုင်းတော်သို့အရင်ရောက်သည်ရှိသော် ငုံ့၍ကြည့်သဖြင့် ပိတ်ပုဆိုးရှိရစ် သည်ကိုမြင်လျှင် မဝင်ပဲနေ၏။ ရှိမုန်ပေတရသည် နောက်သို့လိုက်၍ ရောက် သောအခါတွင်းထဲသို့ဝင်လျှင် ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊ ခေါင်းတော်၌ရှိသော ပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိပဲ တခြား၏ လိပ်လျှက်ရှိသည်ကို၎င်း မြင်လေ၏။ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည် ဝင်၍မြင်သဖြင့်ယုံလေ၏ ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည် ဟူသောကျမ်းစကားကို တပည့်တော်တို့ သည်နားမလည်ကြသေး။ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်း ရှိရာသို့ပြန်သွားကြ၏။ ”

၂၀:၁- “ခုနစ်ရက်တွင်ပဌမနေ့ရက် ” တနင်္ဂနွေနေ့ဖြစ်၍ ပဿခါသီတင်းပတ်မှ ဥပုသ်နေ့တော် မြတ်အပြီး ပထမဆုံး အလုပ်လုပ်ရာနေ့ဖြစ်ပြီး အဦးသီးသော အသီးအနံကို ဗိမာန်တော်၌ ပူဇော်ရာနေ့ လည်းဖြစ်သည်။ ယေရှုသည် သေသောသူတို့တွင် အဦးသီးသောအသီးဖြစ်လေသည် ၁ကော-၁၅:၂၃။ တနင်္ဂနွေနေ့ည သုံးညတိုင်တိုင် ကိုယ်တော်ထင်ရှားပြခြင်းဖြင့် ယုံကြည်သူများ တနင်္ဂနွေ၌ ဝတ်ပြုကိုး ကွယ်၍ ကဏ္ဍသစ်ကို ပြင်ဆင်လေသည် (၁၉, ၂၆; လုကာ-၂၄:၃၆ မှစ၍ ; တမန်တော်-၂၀:၇; ၁ကော-၁၆:၂)။

▣ “ မာဂဒလမာရီ ” ယေရှုနှင့်တပည့်တော်များ အပေါင်းအသင်းများထဲမှ အမျိုးသမီးတစ်ဦးဖြစ် သည်။ ဂါလိလဲပြည်၌ ၎င်း၏ ကိုယ်၌စွဲကပ်သော နတ်ဆိုးများကို ကိုယ်တော်နှင့်ထုတ်ခဲ့သည်(မာကု-၁၆:၉ နှင့် လုကာ-၈:၂)။ လက်ဝါးကပ်တိုင် အရပ်၌လည်း သူမရှိနေခဲ့သည်။ ၁၉:၂၅ မှတ်စုကိုရှု။

သင်္ချိုင်းသို့ မာရိလာရောက်ခြင်းရည်ရွယ်ချက်ကို ရှင်ယောဟန် ခရစ်ဝင်က မဖော်ပြသော်လည်း မာကု-၁၆:၁ နှင့် လုကာ-၂၃:၅၆ ကမူ အလောင်းတော်အား အမွှေးနံ့သာစီမံရန် နံနက်စောစော အမျိုး သမီးအချို့ လာရောက်ကြကြောင်း ဖော်ပြလေသည်။ ယောသပ်နှင့် နိကောဒင်က အမွှေးနံ့သာစီမံပြီး ကြောင်းမသိ၍ သို့မဟုတ် ထပ်ဖြည့်စွက်ရန် လိုအပ်သည်စိတ်ထင်၍ လာရောက်ကြကြောင်း ထင်ရှားသည်။

▣ “မိုးမလင်းမီ စောစောအချိန်” သူမနှင့် အခြားသူများ အိမ်မှထွက်လာချိန်၌ မှောင်နေဆဲ ဖြစ်ကြောင်းထင်ရှားရာ သင်္ချိုင်းတော်သို့ ရောက်ချိန်တွင်မူ မိုးသောက်လင်းစပြုပြီ ဖြစ်သည် (မသု-၂၈:၁; မာကု-၁၆:၂)။

▣ “တွင်းဝ၌ ပိတ်သော ကျောက်သည် ရွေ့လျက်ရှိသည် ” ဖယ်ထုတ်ထားပြီး (Perfect Passive Participle) ဟု တိုက်ရိုက် နားလည်ရသည် (မသု-၂၈:၂)။ ကျောက်တုံးကိုရွှေ့ထားခြင်းမှာ ယေရှုကို အထဲမှထွက်ရန်ထက် လာရောက်သူတို့အား သက်သေဖြစ်စေလို၍ဖြစ်သည်။ ကိုယ်တော်၏ ထမြောက်ရာ ခန္ဓာသစ်သည် မြေကြီးကဲ့သို့ အကန့်အသတ်အတိုင်းအဆမရှိတော့ပါ (၂၀:၁၉, ၂၆)။

၂၀:၂- “ ယေရှုချစ်တော်မူသော အခြားတပည့်တော် ” “ချစ်ခြင်း” အတွက်ဤဂရိစကားလုံးသည် Phileō ဖြစ်၍ “ ညီအကိုချစ်ခြင်း” ဟုနားလည်ရသည်။ သို့သော် Koine Greek (၃၀၀ ဘီစီ -အေဒီ ၃၀၀) ၌မူ agapaနှင့်အနက် အဓိပ္ပာယ်တူညီမှုရှိသည်။ထိုသူမှ ရှင်ယောဟန်ခရစ်ဝင် ကျမ်းရေးသူ ယောဟန်ကို ရည်ညွှန်းဟန်ရှိသည် (အခဏ်းငယ်-၄-၈ နှင့် ၁၃:၂၃)။ ဤနေရာ၌ ပေတရုနှင့် ဆက်နွယ်မှုရှိနေသည်။

▣ “ပြေးသွား၍” သင်္ချိုင်းသို့ အစောဆုံးအရောက်သွားသူအနေဖြင့် ဗလာကျင်းလျက်ရှိသော သင်္ချိုင်းကိုထားခဲ့၍ ကိုယ်တော်၏ အလောင်းမရှိတော့ကြောင်း တပည့်တော်များအား ပြေးပြောလေ သည် (မသု-၂၈:၅)။

▣ “သခင်ကိုယူသွားကြပြီ” Aorist Active Indicative (ပြီးစီးသောလုပ်ဆောင်ချက်) ဖြစ်သည်။ ယေရှုမရှိတော့ပါ။ မာရိ၏စိတ်ထင်၌ ယုဒခေါင်းဆောင်များ ယူသွားသည်ဟု သံသယဖြစ်သည်။ အထက်ခန်း၌ တပည့်တော်များရှေ့မှောက်၌ ထမြောက်ခြင်းဖြင့် ကြီးစွာသော အံ့ဩမင်သက်မှု ဖြစ်စေကြောင်း ထင်ရှားသည်။

၂၀:၄-“ အခြားသော တပည့်တော်သည်ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်ရှိသော် ” တမန်တော်များထဲတွင် ယောဟန်သည် အငယ်ဆုံးဖြစ်နိုင်သည် (ရာဇဝင်ကျမ်းဖော်ပြချက်အရ)။

၂၀:၅- “ ငဲ့၍ ” ထိုကာလအခါ ဂူဝင်ပေါက်များမှာ ၃ပေ မှ ၄ပေ ခန့်အမြင့်သာရှိသည်။ အဝင်အထွက် ကိုယ်ကိုကိုင်၍ဝင်ရပါသည် (၁၁)။

▣ “ ပိတ်ပုဆိုးရှိရစ်သည် ” ဂရိကျမ်းဂန်တို့၌ပိတ်စများ မည်သည့်အနေအထားဖြင့် ကျန်ရစ်ကြောင်း အထူးမဖော်ပြထားပေ။ အကယ်၍ အလောင်းသာခိုးယူခံရပါမူပတ်ထားသောပိတ်ကျန်ခဲ့စရာ အကြောင်း မရှိပေ။ အကြောင်းမှာ စီမံထားသည့် သစ်စေးမွှေးတို့မှာ ကော်ကဲ့သို့ ဖြစ်သောကြောင့်တည်း။

၂၀:၆- “ ရှိမုန်ပေတရူ ” ရှိမုန်(ယောဖ) သည် ၎င်း၏ ဟေဗြဲ(အာရေမိ) အမည်ဖြစ်၍ ဂရိအမည် ဖြစ်သော ပေတရုမှာ သခင်ယေရှုပေးသော အမည်ဖြစ်သည်။ ဂရိဘာသာစကားအရ “ကျောက်တုံး” ဟုအနက်ရသည် (မသု-၁၆:၁၈)။ အာရေမိ ဘာသာစကားအရမူ Petros နှင့် Petra အကြား အဓိပ္ပာယ် ကွာဟမှုမရှိပေ။

၂၀:၇- “ ခေါင်းတော်၌ရှိသောပုဝါ ” မျက်နှာကို သီးသန့်အဝတ်တခုဖြင့် ပတ်စည်းလေ့ရှိသည်။ (၁၁:၄၄) ဖြစ်နိုင်ခြေရှိသည်မှာ ထိုပုဝါကို (၁)မျက်နှာပေါ်လွှမ်းခြုံထားရန် (၂)မျက်နှာအားပတ် စည်းရန် (NJB) သို့မဟုတ် (၃)မေးကိုသိုင်းချည်ထားရန် (TEV) ဖြစ်ဟန်ရှိသည်။

▣ “တစ်ခြားစီလိပ်လျှက်ရှိသည်” Perfect Passive Participle ဖြစ်၍ တစုံတဦး၏ ဂရုစိုက် ရစ်ပတ်ထားခြင်းကို ဖော်ပြသည်။ ထိုအချက်ပေါ် ယောဟန် အာရုံရောက်၍ ၎င်း၏ ထင်ရှားသော ယုံကြည်ခြင်းကို ဖြစ်စေသည် (၈)။

၂၀:၈-“မြင်သဖြင့်ယုံလေ၏” ယောဟန်က ဤသက်သေကို မြင်၍ ယေရှုအသက်ရှင်ကြောင်း ယုံကြည်လေသည်။ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းသည် အရေးကြီးသည့် သီဩလော်ဂျီ ဆိုင်ရာ အချက်တစ်ချက်ဖြစ်လေသည်။

၁။ ရောမ-၁၀:၉-၁၃

ယေရှုသာ ထမြောက်တော်မမူလျှင် အကျိုးဆက်အချို့ကို ၁ကော-၁၅:၁၂-၁၉ ၌ တွေ့ရသည်။ ရှင်ပြန် ထမြောက်ခြင်းသည် Kerygma ဟုခေါ်သော တမာန်တော်ဝတ္ထု၌ အစောပိုင်းတမာန်တော်တို့၏ တရားဟောချက်များ၏ အဓိကဗဟိုပြုသည့် သမ္မတရားဖြစ်လေသည်။ ၅:၃၉ မှ အထူးဆွေးနွေးချက် ကိုရှု။

၂၀:၉-“ကျမ်းစကားကို တပည့်တော်တို့သည်နားမလည်ကြသေး” ကျမ်းရေးသူ၏ နောက်ထပ် မှတ်ချက်တစ်ခု ဖြစ်သည်။ တမာန်တော် ၂:၂၇ ၌ ပင်တေကုတ္တေနေ့တွင် ပေတရုကိုးကားသည့် ဆာလံ-၁၆:၁၀ ကို ရည်ညွှန်းခြင်းဖြစ်ပုံရှိသည်။ ဟေရုယ-၅:၃၀၀၁၂ သို့မဟုတ် ဟောရှေ-၆:၂ ကိုလည်း ရည်ညွှန်းဟန်ရှိသည်။ ဆန်ဟီဒရင် လွှတ်တော်က သခင်ယေရှု ကြိုတင်ဖော်ပြသော ထမြောက်မည့် အကြောင်းကို နားလည် ထားကြသော်လည်း (မသု-၂၇:၆၂:၆၆) တပည့်တော်များ နားမလည် နိုင်သေးသည်မှာ အံ့ဩဖွယ် ဖြစ်သည်။

ဤအပိုဒ်သည် သီဩလော်ဂျီဆိုင်ရာ၌ တပည့်တော်များအား ပြည့်ဝစုံလင်ခြင်းသို့ရောက်ရန် ဝိညာဉ်တော်မ ကြွဆင်းသေးကြောင်း အချက်ကိုနားလည်စေသည် ၂:၂၂; ၁၄:၂၆။ ဝိညာဉ်တော်ဘုရား ကြီးအား တကြိမ်တခါတည်း ပေးခြင်းဖြင့် ယေရှု၏ နှုတ်ထွက်စကားနှင့် လုပ်ဆောင်တော်မူချက် တို့အား နားလည် နိုင်ခွင့်ရှိစေလေသည်။

၂၀:၁၀- (၁) ဂါလိလဲပြည်သို့ပြန်သွားခြင်း (မသု-၂၆:၃၂; ၂၈:၇၄ ၁၀၀၀ ၁၆; ယော-၂၁ ၌၎င်းတို့ အား ဂါလိလဲအိုင်၌ ငါးမျှားနေသည်ကိုတွေ့ရခြင်း) သို့တည်းမဟုတ် ယေရှုရှုလင်မှ ၎င်းတို့နေရာ အရပ်ကို ရည်ညွှန်းခြင်း ဖြစ်တန်သည်။ အကြောင်းမှာရှင်ပြန်ထမြောက်ခြင်းပြီးနောက်အထက်ခန်း၌ ဆုံတွေ့ကြသေးသည် ဖြစ်ရာ ၄၂၂ ပို၍သင့်လျော်ပါမည်။

ကျမ်းချက်-၂၀:၁၁-၁၀-“မာရိသည်သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျှက် ရပ်နေ၏။ ငိုကြွေးစဉ်၎်၍ တွင်းထဲသို့ကြည့်လျှင် ကောင်းကင်တမန် နှစ်ပါးတို့သည် ဖြူသောအဝတ် ကိုဝတ်ဆင်လျက် ယေရှု၏ အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။ ထိုသူတို့ကအချင်းမိန်းမ အဘယ့်ကြောင့် ငိုကြွေး သနည်းဟုမေးလျှင် ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထား ကြသည်ကို မသိပါဟုပြောဆို၏။ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လျှင် ယေရှုရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကိုမသိ။ ယေရှုကလည်း အချင်းမိန်းမ အဘယ့်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်း ဟုမေးတော်မူ၏။ မာရိက သင်သည် သူ့ကိုဆောင် သွားသည်မှန်လျှင် အဘယ်မှာထား သည်ကို ကျွန်မအားပြောပါ။ ကျွန်မယူသွားပါမည်အရှင်ဟု ထိုသူကို ဥယျာဉ်စောင့်ဖြစ် သည်ဟု ထင်မှတ်လျက်ဆို၏။ ယေရှုကလည်း မာရိဟု ခေါ်တော်မူလျှင် မာရိသည် လှည့်၍ ရုဗုနီဟုထူးလေ၏။ ရုဗုနီ အနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။ ယေရှုက လည်း ငါ့ကိုမတက်နှင့်ဦး။ ငါသည်ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာ သို့ သွားလော့။ ငါ၏ခမည်းတော် ဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင် ထံတော်သို့ ငါတက်ရမည့် အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့် အညီ မာဂဒလမာရိသည် သွား၍ မိမိသည် သခင်ကိုတွေ့မြင်သည်ကို ၎င်းထိုသို့ မိန့်တော် မူသည်ကို ၎င်းတပည့်တော်တို့အား ကြားပြောလေ၏။ ”

၂၀:၁၁- “ငိုကြွေးလျက်” မြည်တမ်းညည်းထွားခြင်းအဖြစ် တိုက်ရိုက်နားလည်ရသည် (၁၁:၃၁)။ Imperfectence ဖြစ်သော ကြောင့် အတိတ်၌ ဆက်လက်ပြုမူသည့်အရာကိုဖော်ပြသည်။ အရှေ့တိုင်းနာရေးဈာပနာများမှာ အလွန်စိတ်ကြေကွဲသည့်အသွင် ကိုဖော်ဆောင်သည်။

၂၀:၁၂- “ကောင်းကင်တမန်နှစ်ပါး” ယောဟန်နှင့်လုကာ (၂၄:၂၃) ဤနေရာ၌ ညီညွတ်မှုရှိနေသည်။ အစဉ်သဖြင့်မည်သည့်အ ရာကိုမဆို နှစ်ဂဏန်းအသုံးများသော မသုပင်လျှင် (၈:၂၈, ၉:၂၇, ၂၀:၃၀)ကောင်းကင်တမန်တပါးတည်းသောဖော်ပြသည်။ ခရစ် ဝင်ကျမ်းများအကြားရှင်းပြည့်နှိုင်းရန်ခက်ခဲသည့် ဥပမာတစ်ခုပင်ဖြစ်တော့သည်။

ခရစ်ဝင်ကျမ်းများမှာ မျက်မြင်သက်သေဖြစ်ကြသည်အလျောက် သခင်ယေရှု၏ နှုတ်ထွက်စကားနှင့်လုပ်ဆောင်တော်မူချက်တို့အား ရွေးချယ်၍ ဆီလျော်အောင် ပေါင်းစပ်ကာ မှုတ်သွင်းတော်မူသည်အတိုင်း ၎င်းတို့၏ သီလ္လင်လော်ဂျီဦးတည်ချက်နှင့် ပစ်မှတ်ထားသောသူတို့အတွက် ရေးသားခြင်းဖြစ်သည်။ မျက်မှောက်ခေတ်စာရှုသူများ မကြာခဏမေးခွန်းထုတ်တတ်သည်မှာ (၁) မည်သည့်ခရစ်ဝင်ကျမ်းသည်၊ သမိုင်းကြောင်းဖြစ်စဉ်တိကျ၍ (၂) ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ သို့မဟုတ်သင်ကြားမှုတစ်ခုနှင့်ပတ်သက်၍ ဝိညာဉ်တော် မှုတ်သွင်းခြင်းခံရသော ခရစ်ဝင်ကျမ်းရေးသူတစ်ဦးချင်းစီတိုင်းအားဖြင့် မှတ်တမ်းများထက် သမိုင်းကြောင်းအသေးစိတ်ဖြစ်စဉ်ကသာ၍ အရေးပါသလော! ဟူ၍ဖြစ်သည်။ ကျမ်းအနက်ပြန်သူတို့အနေဖြင့် ခရစ်ဝင်ကျမ်းတစ်စုစီတိုင်း၌ ဖော်ပြသကဲ့သို့ မူရင်းကျမ်းရေးသူတို့၏ ဦးတည်ရည်ရွယ်ချက်ကိုသာရှာရပါမည်။ ခရစ်ဝင်ကျမ်းများအား သိနားလည်ဘို့ရန်ဖြစ်စဉ် အသေးစိတ်သိရန်မလိုအပ်ပါ။

▣ “ဖြူသောအဝတ်” ဝိညာဉ်နယ်ပယ် သို့မဟုတ် ကောင်းကင်သားများအားဖော်ပြရာ၌ ဖြူသောအဝတ်ဝတ်ဆင်သကဲ့သို့ဖော်ပြလေ့ရှိသည်။

- ၁။ သဏ္ဍာန်တော်ပြောင်းလဲခြင်း၌ သခင်ယေရှု၏စက်ရုံတော်-မသဲ ၁၇:၂,မာကုဇ:၃,လုကာ ၉:၂၉
- ၂။ သင်္ချိုင်းတော်မှကောင်းကင်တမန်များ မသဲ ၂၈:၃, မာကု-၁၆:၅, လုကာ ၂၄:၄, ယောဟန်-၂၀:၁၂
- ၃။ ကောင်းကင်ပေါ်ကိုယ်တော်တက်ကြွခြင်း၌ ကောင်းကင်တမန်များ၊ တမန်တော် ၁:၁၀
- ၄။ ဘုန်းပွင့်သောခရစ်တော်နှင့် သန့်ရှင်းသူများ၊ ဗျာဒိတ် ၃:၄-၅,၁၈
- ၅။ ဘုရားသခင်၏ ပလ္လင်တော်ပတ်ပတ်လည်မှ အသက်ကြီးသူများ(ကောင်းကင်တမန်များ)ဗျာဒိတ် ၄:၄
- ၆။ ဘုရားသခင်၏ပလ္လင်တော်အောက်မှ မာတုရများ - ဗျာဒိတ် ၆:၁၁
- ၇။ ရွေးနှုတ်ထားသူအားလုံး-ဗျာဒိတ် ၇:၉,၁၃-၁၄ (ဒံယေလ -၁၂:၁၀)
- ၈။ ကောင်းကင်မိုလ်ခြေများ၊ ဗျာဒိတ် ၁၉:၁၄
- ၉။ ခွင့်လွှတ်ခြင်းအတွက် ဓမ္မဟောင်းအသုံးအနှုန်း၊ ဆာလံ-၅:၁၇, ယေရှုယ-၁:၁၈ (ဘုရားသခင်၏သန့်ရှင်းခြင်းကိုပုံဆောင်ခြင်း၊ ဒံယေလ ၇:၉)

၂၀:၁၄- “ယေရှုဖြစ်တော်မူသည်ကိုမသိ” ကိုယ်တော်အား မာဂဒလမာရီက မမှတ်မိချေ။ အောက်ပါဖြစ်နိုင်ခြင်းများကိုတွေ့ရ သည်။

- ၁။ ငိုထားခြင်းကြောင့် အမြင်ဝေဝါးခြင်း၊
- ၂။ အမှောင်ထဲမှ အလင်းသို့ကြည့်ခြင်း
- ၃။ ယေရှု၏အသွင်သဏ္ဍာန်မှာ တနည်းတစ်စုံထူးခြားခြင်း(မသဲ ၂၈:၁၇,လုကာ၂၄:၁၆,၃၇)

၂၀:၁၅-“အရှင်” ဂရိဘာသာစကား၌ Kurios ဖြစ်သည်။သီလ္လင်လော်ဂျီအနက်ပါသော -အသုံးပြုခြင်းမျိုးမဟုတ်ပေ (၁၂:၂၁)။ မာရီအနေဖြင့် (၁) ဥယျာဉ်စောင့် သို့မဟုတ် (၂) ဥယျာဉ်ပိုင်ရှင်ဟု ထင်မှတ်မှားပုံရှိသည်။ သီလ္လင်လော်ဂျီဆိုင်ရာ အသုံးအနှုန်းကိုမူ ၂၀:၂၈၌ တွေ့ရသည်။

▣ “လျှင်” First Class Conditional Sentence ဖြစ်၍ ပြောဆိုသူ၏ ရှုတောင့်မှ အမှန်ဟုမှတ်ယူသည်။ တစ်စုံတစ်ဦးက အလောင်းခိုးယူသည်ဟု သူမ ယုံကြည်ထားသည်။

၂၀:၁၆-“မာရီသည်လှည့်၍ ရဗ္ဗုန်ဟုထူးလေ၏” မာရီသည် မိရိအံနှင့်အနက်အဓိပ္ပာယ်ထူသည်။ မာရီနှင့်ဗုဒ္ဓန်နှစ်ခုလုံးမှာ အာရေမိဘာသာစကားဖြစ်သည် (ဟေဗြဲမှာ အာရေမိကို ဆိုလိုခြင်းဖြစ်သည် ၅:၂, ၁၉:၁၃,၀၁၇,၂၀)။ ကိုယ်တော်က ဤအမည်ကို ပျူငါသောအသွင်အပြင်ဖြင့်သုံးသည်။ အလားထူအချက်ကို ဧမောက်သွားရာလမ်းမှ တပည့်တော်နှစ်ဦးနှင့်ဆုတောင်းခြင်း၌လည်း တွေ့ရသည် (လုကာ -၂၄:၃၀-၃၁)။ ရဗ္ဗုန်ဟူသော အခေါ်ဝေါ်မှာလည်း ကျွန်ုပ်၏ အရာ သို့မဟုတ် ကျွန်ုပ်၏သခင်ဟုအနက်ရသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ရှားပြခြင်းများ”

သခင်ယေရှုက - မိမိ၏ထမြောက်ခြင်းကို အတည်ပြုရန် လူအချို့တို့အား ကိုယ်တော်တိုင်ထင်ရှားပြတော်မူသည်။

- ၁။ သချိုင်တော်သို့ ရောက်လာသောအမျိုးသမီးများ၊ မသံ ၂၈:၉
- ၂။ တပည့်တော် ဆယ့်တစ်ယောက်၊ မသံ ၂၈:၁၆
- ၃။ ရှိမုန်၊ လုကာ ၂၄:၃၄
- ၄။ တပည့်တော်၏နှစ်ယောက် လုကာ ၂၄:၁၅
- ၅။ တပည့်တော်များ၊ လုကာ ၂၄:၃၆
- ၆။ မာဂဒလမာရီ၊ ယော- ၂၀:၁၅
- ၇။ တပည့်တော်-ဆယ်ယောက် ယော ၂၀:၂၀
- ၈။ တပည့်တော် ဆယ့်တစ်ယောက်၊ ယော ၂၀:၂၆
- ၉။ တပည့်တော် ခုနစ်ယောက်၊ ယော ၂၁:၁
- ၁၀။ ကေဖ (ပေတရ) ခကော ၁၅:၅
- ၁၁။ ဆယ့်နှစ်ယောက် (တမန်တော်များ)ခကော ၁၅:၅
- ၁၂။ ညီအကို -၅၀၀၊ ၁ကော- ၁၅:၆၊ မသံ ၂၈:၁၆-၁၇
- ၁၃။ ယာကုပ် (သခင်ဘုရား၏ညီ)ခကော ၁၅:၇
- ၁၄။ တမန်တော်အားလုံး၊ ၁ကော ၁၅:၇
- ၁၅။ ပေါလု၊ ၁ကော ၁၅:၈ (တမန်တော် ၉)

အချို့အချက်များမှာ ဖြစ်စဉ်တခုတည်းကို ရည်ညွှန်းကြောင်းထင်ရှားသည်။ ယေရှုကမိမိအသက်ရှင်လျက်ရှိကြောင်းထိုသူတို့အားသိစေချင်သည်။

၂၀:၁၇

NASB - ‘ငါ့ကို တွယ်ဘက်ခြင်းအား ရပ်တန့်လော့’

NKJV - ‘ငါ့ကို မတွယ်ဖက်နှင့်ဦး’

NRSV - ‘ငါ့ကိုမဘက်ရမ်းနှင့်ဦး’

TEV - ‘ငါ့ကိုမဘက်ရမ်းနှင့်ဦး’

NJB - ‘ငါ့ကိုမတွယ်ဘက်နှင့်ဦး’

KJV ၌မူ ငါ့ကိုမထိနှင့်ဟုဖော်ပြသည်။ Present Middle Imperative နှင့် Negative Particle ဖြစ်သောကြောင့် နှိုင်းပြီးသော လုပ်ဆောင်ချက်တစ်ခုကို ရပ်တံ့စေခြင်းဖြစ်သည်။ ကိုယ်တော်အား မာရီတွယ်ဘက်ဆည်းကပ်ခဲ့သည်။ ဤအချက်၌ ကောင်းကင်သို့မထွက်ခွာမီ ယေရှု၏ ခန္ဓာအား ထို့ထိခြင်းနှင့်ပတ်သက်၍ သီဩလော်ဂျီဆိုင်ရာ အနက်ဖွင့်ဆိုချက်မရှိချေ။ ယော ၂၀:၂၇ ၌ ယေရှုက သောမအား မိမိအားထို့ထိခွင့်ပြုပြီး မသံ ၂၈:၉၌ မိန်းမအချို့ထားစေတော်မကို ဘက်ရမ်းခွင့်ပြုထားသည်။

☐ ‘ငါသည်ငါ့မည်းတော်ထံသို့မတက်ရသေး’ Perfect ActiveIndicative ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းအပြီး ရက်-၄၀ တိုင်အောင် ကောင်းကင်သို့မတက်ကြွသေးပေ (တမန်တော် ၁:၉)။

☐ ‘ငါ့ညီတို့ရှိရာသို့သွားလော့’ ထမြောက်ပြီးသော၊ ဘုန်းပွင့်တော်မူသော သခင်ဘုရားက သူရဲဘောကြောင်သော ညီအစ်ကိုများကိုခေါ်တော်မူသည် (မသံ ၁၂:၅၀)။

☐ “ငါထက်ရမည်အကြောင်းအရာ” ပစ္စုပ္ပန်ကာလဖြစ်သည်။ ထိုသူတို့အလယ်၌ ကိုယ်တော်ရှိနေခဲ့ပြီး နောက်ပိုင်း ရက်၄၀ ရက်ပြည့်သောအခါ ဧကန်တက်ကြွတော်မူသည် (လုကာ ၂၄:၅၀-၅၂, တမန်တော် ၁:၂-၃)။ အထက်အရပ်နှင့်အောက်အရပ်သည်

ဟူသော ဒွန်တွဲဖော်ပြမှုအား ယောဟန်က အဆက်မပြတ်အသုံးပြုသည်။ ယေရှုသည် ခမည်းတော်ထံမှ (ရှေ့မဆွကတည်ရှိခြင်းဖြစ် ပြီး ခမည်းတော်ထံသို့ ပြန်သွားခြင်း (ဘုန်းတော်ထင်ရှားခြင်း)ဖြစ်သည်။

▣ **‘ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်’** အံ့ဩချီးမွမ်းဘွယ်ဖော်ပြချက်ပင်။ သို့ပင်ဖြစ်ငြားလည်း ယုံကြည်သူ၏ သားအရာကိုရခြင်းမှာ ယေရှု၏သားဖြစ်ခြင်းအရာနှင့်သာတူညီမျှမဟုတ်ကြောင်း နားလည်ဘို့ရန်တော့ရှိသည်။ ကိုယ်တော်သည်ခမည်းတော်၏ သီးသီးသန့်သန့်တော်စပ်သော သားတော် (၃:၁၆)ဖြစ်ပြီး ဘုရားဇာတိတော်အပြည့်ရှိသည်နည်းတူ လူ့ဇာတိလည်း အပြည့်ရှိလေသည်။ ယုံကြည်သူများမှာ ကိုယ်တော်အားဖြင့်သာ မိသားစုဝင်ဖြစ်လာကြခြင်းဖြစ်သည်။ ကိုယ်တော်သည် သခင်၊ ကယ်တင်သောအရှင်ဖြစ်သည်နည်းတူ ညီအကိုလည်းဖြစ်တော်မူ၏။ ၂၀:၁၈ မာရိသည်လည်း သက်သေခံသောသူတစ်ဦးဖြစ်လေသည်။

ကျမ်းချက် ၂၀:၁၉-၂၃” ခုနစ်ရက်တွင် ပဋ္ဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ ယုဒလူတို့ကို ကြောက်၍ တံခါးများကိုပိတ်ထားလျက် တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက် သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူသော ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကို ပြတော်မူ၏ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြသော တဖန် ယေရှုက သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင် ထိုသူတို့အပေါ်၌ မှုတ်လျက် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင် ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟုမိန့်တော်မူ၏။

၂၀:၁၉-“ထိုနေ့၌ ညအချိန်ရောက်သောအခါ” ယုဒစံတော်ချိန် အစပြုချိန်နှင့်အဆုံးသတ်ချိန်သည် နေဝင်ချိန်ဖြစ်သည် (ကမ္ဘာ ဦး ၁:၅)။ ဤနေရာ၌မူ တနင်္ဂနွေ ညနေ- ဖိနာရီခန့် ဖြစ်သည်။

▣ **“ခုနစ်ရက်တွင် ပဋ္ဌမနေ့ရက်”** ယနေ့ကာလ၌ တနင်္လာနေ့၌ လုပ်ငန်းများပြန်လည်အစပြုသကဲ့သို့ ထိုကာလ၌ တနင်္ဂနွေနေ့သည် ထိုနည်းပင်ဖြစ်သည်။ ဤအချက်သည် အသင်းတော်၌ သခင်ဘုရားထမြောက်ရာနေ့အား ရည်စူး၍ အတူတကွစုဝေးခြင်းအမှုပြုလာစေသည့် အချက်ဖြစ်သည်။ သခင်ယေရှုကိုယ်တော်တိုင်း အထက်ခန်းသို့ တနင်္ဂနွေ သုံးညတိုင်တိုင် ထင်ရှားပြခြင်းအားဖြင့် ပုံစံပြခဲ့သည် (၁:၁၉, ၂၆, လုကာ ၂၄:၃၆ မှစ၍ တမန်တော် ၂၀:၇, ၁၈၀ ၁၆:၂)။

ယုံကြည်သူပထမမျိုးဆက်က ဒေသန္တရတရားစရပ်တို့၌ ဥပုသ်နေ့တွင် ဆုံတွေ့ခြင်းကိုဆက်လက်၍ လုပ်ဆောင်ကြသည်။ ပွဲတော်ရက်များ၌လည်း ဆက်လက်၍ မိမိတော်၌ စုဝေးကြသော်လည်း နမ္မိတို့က ထိုသူတို့အား ယေရှုကိုမေ့ရှိယအဖြစ်လက်မခံပဲ ကြောင်းပယ်ရန်တောင်းဆိုသည့် “သစ္စာဓိဋ္ဌာန်ပြုချက်”ကို သွန်သင်လာကြသည်။ (အေဒီ -၇၀နောက်ပိုင်း)ကို ထိုအချိန်မှစ၍ ဥပုသ် နေ့၌ စုဝေးခြင်းမပြုတော့ပဲ - ယေရှုရှင်ပြန်ထမြောက်ခြင်းကို အကြောင်းပြု၍ ထမြောက်ရာနေ့ ဖြစ်သော တနင်္ဂနွေနေ့၌သာ ယုံကြည်သူများ စုဝေးဝတ်ပြုလာကြသည်။

▣ **“တံခါးများကိုပိတ်ထားလျက်”** Perfect Passive Participle ဖြစ်သည်။ အများကိန်းသုံးထားသည်ဖြစ်ရာ အပေါ်ထပ်၊ အောက်ထပ် တံခါးအားလုံးပိတ်ထားကြောင်း နားလည်ရသည်။ဤအချက်က (၁) ယေရှု၏ ထင်ရှားထွက်ပေါ်လာခြင်းအား လေးနက်စေ၍ (၂) ဖမ်းဆီးချုပ်နှောင်မှုကို စိုးရွံ့နေကြမှုကို ဖော်ပြ နားလည်စေသည်။

▣ **“တပည့်တော်တို့”** ဤနေရာ၌ သောမ မပါဝင်သော တမန်တော် ဆယ့်တစ်ယောက်နှင့်အတူ အခြားသောတပည့်တော်များလည်း ရှိ၍နေသည် (လုကာ ၂၄:၃၃)။

▣ “သင်တို့ငြိမ်းသက်ခြင်းရှိစေသတည်း” ဤအချက်က ၎င်းတို့၏ အံ့အားသင့်မှုနှင့်ဖြစ်နိုင်စေရာရှိသည့်ကြောက်ရွံ့ခြင်းကို ဖော်ပြ၍နေသည်။ ငြိမ်သက်ခြင်းအတွက် အထိတောက်ကို ကိုယ်တော်ပေးပါ၏။ (၁၄:၂၅, ၁၆:၃၃) ဟေဗြဲတို့၏ နှုတ်ဆက်စကား Shalom ကို တင်ဟပ်နားလည်စေဟန်ရှိသည်။ ယေရှုကသုံးကြိမ်တိုင်တိုင် ဤသို့မိန့်ဆိုလေသည် (၁၉:၂၁, ၂၆)။

၂၀:၂၀ “လက်တော်နှင့်နံပေးတော်ကို ပြတော်မူ၏” အခြားခရစ်ဝင်ကျမ်းများထက်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ကိုယ်တော် ၏ နံဘေးတော်ထိုးဖောက်ခံရခြင်းအား အထူးတလေးပေးဖော်ပြသည် (၁၉:၃၇, ၂၀:၂၅)။ ခြေတော်နှင့်စပ်ဆိုင်၍မူ လုကာ ၂၄:၃၉ နှင့် ဆာလံ ၂၂:၁၆မှ တပါးအခြားမတွေ့ရသော ဘုန်းပွင့်သော ယေရှု၏ခန္ဓာ၌ ကာတိုင်၏ ဒဏ်ချက်များကရှိလျက်နေပေးသည် (၁ကော ၁:၂၃, ဂလာတီ ၃:၁)။

▣ “သခင်” ဤနေရာ၌ ဓမ္မဟောင်းမှ YHWH (ထွက်မြောက်ရာ ၃:၁၄) နှင့်ဆက်သွယ်၍ သီဩလော်ဂျီအနက်အပြည့်အဝရှိသော နာမတော်ကို ဖော်ပြသည်။ ယေရှုအား ခမည်းတော်ဘုရား၏ ဓမ္မဟောင်းအခေါ်ဝေါ်ဖြင့် တိုင်တည်ခြင်းသည်။ ယေရှုသည် ဘုရားဧကန်အမှန်ဖြစ်ကြောင်း ဓမ္မသစ်ကျမ်းရေးသူတို့က အတည်ပြုဖော်ပြသည့်နည်းဖြစ်သည်။ အထူးခေါင်းစဉ် ၆:၂၀ကို ရှု။

၂၀:၂၁ “ခမည်းတော်သည်ငါ့ကိုစေလွှတ်တော်မူသည့်နည်းတူ” Perfect Active Indicative ဖြစ်သည်။ (၁၇:၁၈)အသင်းတော်၌ ဘုရားအပ်နှင်းသော တာဝန်ရှိနေသည် (မသံ ၂၈:၁၈-၂၀, လုကာ ၂၄:၄၇, တမန်တော် ၁:၈)။ ယုံကြည်သူတို့မှာ စွန့်လွှတ်ပေးဆပ်ရမည့် စေစားချက်အတွက် စေလွှတ်ခံရသောသူများဖြစ်သည် (၂ကော ၅:၁၄-၁၅, ၁ယော ၃:၁၆)။ စေလွှတ်ခြင်းအတွက် သခင်ယေရှုက ခြားနားသော အသုံးအနှုန်းနှစ်ခုကို အသုံးပြုသည်။ ရှင်ယောဟန်၌မူ အနက်အဓိပ္ပါယ်၏ ဆင်တူသည်။ ထိုအချက်ကို အခမ်းကြီး (၈)၌တွေ့ရ၍ Pempo ကိုသခင်ယေရှုအား ခမည်းတော်ဘုရားက စေလွှတ်ခြင်း၌ အသုံးပြု (၈:၁၆, ၁၈, ၂၆, ၂၉) သည့်တိုင် japostello ကို ၈:၄၂၌ အသုံးပြုထားသည်။ အလာထူးအချက်ကို အခမ်းကြီး ၅:၆၅၌လည်းတွေ့ရသည်။ အထူးဆွေးနွေးချက် Apostelb ၅:၂၄ကိုရှု။

၂၀:၂၂ “ထိုသူတို့အပေါ်၌မူတ်လျက်” “အသက်”ဟူသော ဝေါဟာရကိုဖော်ပြချက်ဖြစ်သည်။ ဟေဗြဲဘာသာစကား ruach နှင့်ဂရိဘာသာစကား Pneuma အား “အသက်” “လေ” သို့မဟုတ် “ဝိညာဉ်” ဟုဆိုလိုသည်။ အလာတူကြိယာသုံးအနှုန်းကို Septuagint ၌ အသုံးပြု၍ ကမ္ဘာဦး ၂:၇ မှ ဘုရားသခင်ဖန်ဆင်းခြင်းနှင့် ယေဧကျေလ ၃၇:၅, ၉မှ ကုသရေလ၏ တဖန်အသက်သွင်းခြင်း၌အသုံးပြုထားသည်။ ထိုသူတို့ဟူသော နာမ်စားက တမန်တော်တို့ကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ (လုကာ ၂၄:၃၃)။

▣ “သန့်ရှင်းသောဝိညာဉ်တော်ကိုခံကြလော့” Aorist Active Imperative ဖြစ်သည်။ ပင်တေကုတ္တေနေ၌ ဝိညာဉ်တော်ဆင်း ကြွလာခြင်းနှင့် မည်သို့ဆက်စပ်မှုရှိကြောင်း မသေချာလှပေ။ တပည့်တော်တို့အား ပေးခဲ့သော ဂတိတော်များကို ဤပထမအကြိမ် ထင်ရှားတော်ပြခြင်း၌ ပြည့်စုံစေသည်။ ကိုယ်တော်၏ မတ္တိစံ၌ ဝိညာဉ်တော်က လိုအပ်ချက်ကိုတပ်ဆင်ပေးသည်ကို ဤနေရာ၌ ၎င်းတို့၏ အသစ်သောအမှုတော်မြတ်အတွက် ယေရှုက လိုအပ်ချက်တပ်ဆင်ပေးခြင်းအဖြစ်နားလည်းရသည်။

ဝိညာဉ်တော်၏လုပ်ဆောင်မှုသည် ခမည်းတော်ထံမှ သို့တည်းမဟုတ် ခမည်းတော်နှင့်သားတော်ထံမှလော့! ဟူသည့်ကနဦးအသင်းတော်ရင်ဆိုင်ရသည့် မေးခွန်းအတွက် ဤအခမ်းငယ်ကို အသုံးပြုလေသည်။ ဧကန်စင်စစ်၌ တဆူဘုရားမှ ပုဂ္ဂိုလ်သုံးပါးလုံး၏ ရွေးနှုတ်ကယ်တင်ခြင်းအမှု၌ ပါဝင်ပတ်သက်မှုကိုတွေ့ရလေသည်။

A Theology of the New Testament ၌ George Ladd က ဤကျမ်းပိုဒ်အား အောက်ပါအတိုင်းနက်ဖွင့်ထားသည်။ “ဤကျမ်းပိုဒ်အား အနက်ဖွင့်ဆိုရာ၌ ပင်တေကုတ္တေနေတွင် ဝိညာဉ်တော်ဆင်းကြွလာခြင်းကို ထောက်သော် ခက်ခဲရှုတ်ထွေးမှုဖြစ်စေလေသည်။ အောက်ပါအချက်သုံးချက်မှ တချက်ကားဖြေရှင်းချက်ဖြစ်နိုင်ကောင်းပါမည်။ ယောဟန်အနေဖြင့် ပင်တေကုတ္တေနေဖြစ်စဉ်ကို မသိခဲ့၍ ဤဖြစ်စဉ်ကိုအစားထိုးခြင်းဖြင့် ဤအချက်သည် ယောဟန်၏ပင်တေကုတ္တေဖြစ်လာသလော့! သို့တည်းမဟုတ် ဝိညာဉ်ဆုကျေးဇူးနှစ်မျိုးဧကန်ရှိလော့! သို့တည်းမဟုတ် တပည့်တော်များအပေါ် မူတ်ခြင်းသည် ပင်တေကုတ္တေနေ၌ ဝိညာဉ်တော်အမှန်တကယ်ဆင်ကြွလာမည့်အရာအတွက် ကြိုတင်ဂတိပေးသည့်လုပ်ဆောင်မှုနှင့် ကြိုတင်မျှော်လင့်သည့်သာဓကဖြစ်တန်သည်။”

NET ကျမ်းစာကမူ ဤအချက်သည် ကမ္ဘာဦး ၂:၇ကို နောက်ကြောင်းပြန်တောက်ခြင်းအဖြစ်ယုံကြည်သည်။ (LXX)၏ အသက်ကို ဓမ္မဟောင်း၌ပေး၍ ထာဝရအသက်ကို ဓမ္မသစ်၌ ပေးလေသည်။ ဤ “ဘုရား၏မူတ်သွင်းခြင်း”သည် ယေဧကျေလ-၃၇ မှ လူမျိုးတော်အပေါ် ဝိညာဉ်တော်မူတ်သွင်းခြင်းဖြင့်အသက်ကိုပြန်ရစေခြင်းနှင့်ခွန်တွဲလျက်ရှိသည်။

၂၀:၂၃ “အကြင်သူ၏အပြစ်ကို သင်တို့လွတ်လျှင်” သာမန်အသုံးပြုသော ဂရိသုံးသော Third Class Conditional Sentence နှစ်ခုနှင့် သုံးနေကျ မဟုတ်သော ean ကိုသုံးသည့် Second Class Conditional Sentence ကိုတွေ့ရသည်။ ဤသို့ ပေါင်းစပ်အသုံးပြုသည့် အခြေအနေက သတင်းကောင်းဝေငှသောသူတို့နှင့် ယုံကြည်ပါခြင်းဖြင့် တုန့်ပြန်သောသူတို့ နှစ်ဘက်လုံး နှင့်ဆက်သွယ်မှုရှိကြောင်းဖြစ်နိုင်ခြေရှိသည်။ တစ်စုံတစ်ဦးက ကြားပြီးလက်ခံရန်ရွေးချယ်သည်။ အသွင်အပြင်နှစ်ဘက်လုံး လိုအပ်လေသည်။ ဤကျမ်းချက်က ဘုန်းတော်ကြီးကို စိတ်တိုင်းကျ စိတ်ထင်သလို လုပ်ခွင့်အား ပေးခြင်းမျိုးမဟုတ်ပဲ ယုံကြည်သူ၏ သက်သေခံချက်၌ အံ့ဩဖွယ် အသက်တန်ဘိုးကို ပေးခြင်းအကြောင်းတည်း။ ဤအခွင့်အာဏာကို ကိုယ်တော်စေလွှတ်သော အယောက် ၇၀တို့၌ပင် သက်သေအဖြစ်မြင်ရလေသည်။

▣ “ထိုသူသည် အပြစ်လွတ်လျက်ရှိသော” သဒ္ဒါတည်ဆောက်ပုံ၌ Perfect Passive Indicative ဖြစ်သည်။ Passine Voice ကိုသုံးထားရာ ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် သတင်းကောင်းမှတစ်ဆင့် ပြည့်စုံစွာလက်ခံရရှိနိုင်ပြီဖြစ်သည်။ ယနေ့ယုံကြည်သူ တို့၌ နိုင်ငံတော်တံခါးသော့ရှိလျက်နေသည် (မသံ ၁၆:၁၉)။ (အကယ်၍ ထိုသော့ကို အသုံးပြုလျှင်) တစ်ဦးချင်းစီတိုင်းထက် အသင်းတော်ကိုခြံ၍ပေးသော ဂတိတော် ဖြစ်သည်။ ဤအချက်သည် မသံ၁၈:၁၈မှ “ချည်နှောင်ခြင်းနှင့် ဖြေလွှတ်ခြင်း” နှင့် သီဩလော်ဂျီဆိုင်ရာ အလားတူဖြစ်သည်။

ကျမ်းချက် ၂၀:၂၄-၂၅ “ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင် ဒီနမုဟုအမည် ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ၊ ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် သခင်ကိုမြင်နေကြပြီ ဟု သောမအား ပြောဆိုကြလျှင် သောမက လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံပေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏ ”

၂၀:၂၄ - “ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင် ဒီနမုဟုအမည်ရှိသော သောမ သည် ထိုတပည့်တော်တို့နှင့်အတူမရှိ” ဂရိဘာသာစကား၌ ဒီနမုသည် “အမြွှာ”ဟုအဓိပ္ပါယ်ရသည် (၁၁:၁၆)။ ဤကျမ်းချက် အပေါ် အခြေပြု၍ သောမအား သံသရိသောသူ အဖြစ်ခေါ်ဆိုတတ်ကြသော်လည်း ၁၁:၁၆မှ အချက်ကိုလည်း မမေ့အပ်ပေ။ အခြား ခရစ်ဝင်ကျမ်းများထက်၊ ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌ သောမအား ပို၍မြင်တွေ့ရသည် (၁၁:၁၆,၁၄:၅,၂၀:၂၄,၂၆,၂၇,၂၈,၂၉, ၂၁:၂)။

၂၀:၂၅ - “သောမ---အကျွန်ုပ်မယုံဟုဆို၏” Third Class Conditional Sentence နှင့် Double Negative ဖြစ်ရာ “အကျွန်ုပ်ဘယ်သောအခါမျှ မည်သည့်နည်းနှင့်မျှမယုံနိုင်”ဟု နားလည်ရသည်။ ဤတောင်းဆိုချက်ကို ကိုယ်တော်အလေးထား ပါ၏။ “မမြင်ရမသိရလျှင်-သခင်ယေရှုအနေဖြင့် မိမိ၏ နိမိတ်လက္ခဏာများ (၂) ကြိုတင်ဟော်ပြန်နှင့် သောမအချက်များအားဖြင့် တပည့်တော်တို့၏ ယုံကြည်ခြင်းနှင့်အတူ လုပ်ဆောင်တော်မူသည်။ ကိုယ်တော်၏ သတင်းစားမှာ အခြေခံအားဖြင့် အသစ် ဖြစ်သော်လည်း ထိုသူတို့နားလည်စေရန်နှင့် သတင်းတော်ကို အတည်ပြုခြင်းနှင့် အနက်ကိုနားလည်ခြင်း၌ တသားတည်းကျ ဖို့ရန်လုံလောက်သောအချိန်ကို အခွင့်ပေးတော်မူသည်။

▣ “သံရိုက်ရာချက်” အောက်ပါအထူးဆွေးနွေးချက်ကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ ပုံသဏ္ဍာန် (Tupos)
 tupos ဟူသောစကားလုံး၌ အမျိုးမျိုးအသုံးပြုထားသည်မှာ- ပြဿနာတခုဖြစ်သည်။

၁။ Moulton and Milligan, *The Vocabulary of the Greek New Testament*, p-645

က။ စံနမူနာ
 ခ။ တင်ပြချက်ပုံစံ
 ဂ။ ပုံစံသို့မဟုတ် စာအရေးအသားလုပ်ထုံး။
 ဃ။ ပြဌာန်းချက်သို့မဟုတ် ပြန်ကြားချက်
 င။ စီရင်ချက် သို့မဟုတ် ဆုံးဖြတ်ချက်
 စ။ အနာငြိမ်းသောနတ်ဘုရားအား မိငြါန်ပူဇော်သည့် လူ့ခန္ဓာကိုယ်ပုံစံ။

ဆ။ ကြိယာကိုအသုံးပြု၍ ကျင့်ဝတ်တရားများကို ခိုင်မာစေသည့်အနက်၊
၂။ Louw and Nida, *Greek English Lexicon*, vol-2, p-249

- က။ ဒဏ်ချက်ရာ (ယော-၂၀:၂၅)
- ခ။ ပုံ(တမန်တော်-၇:၄၃)
- ဂ။ ပုံ(ဟေဗြဲ-၈:၅)
- ဃ။ ပုံသက်သေ (ခကော ၁၀:၆၊ ဖိလိပ္ပိ-၃:၁၇)
- င။ ပုံပမာ(ရောမ-၅:၁၄)
- စ။ အမျိုးအစား(တမန်တော်-၂၃:၂၅)
- ဆ။ ပါဝင်သောပမာဏ(တမန်တော်-၂၃:၂၅)

၃။ Harold K. Moulton, *Amalytical Greek Lexicon*, Revised, P.411

- က။ ထင်ကျန်သော အရာ (ယော-၂၀:၂၅)
- ခ။ ရုပ်လုံးသဏ္ဍာန်။
- ဂ။ ပုံသဏ္ဍာန်(တမန်တော်-၇:၄၃)
- ဃ။ နည်းဥပဒေသ(ရောမ-၆:၁၇)
- င။ ကြိစ္ဆယ်ချက်ပုံစံ(တမန်တော်-၂၃:၂၅)
- စ။ ရုပ်လုံးပေါ်ခြင်း၊ ထပ်တူကျခြင်း(၁ကော-၁၀:၁၁)
- ဆ။ မြင်ယောင်သည့်ရုပ်လုံးသဏ္ဍာန်(ရောမ-၅:၁၄၊ ၁ကော-၁၀:၁၁)
- ဇ။ နမူနာပုံစံ(တမန်တော် -၇:၄၄၊ ဟေဗြဲ-၈:၅)
- ဈ။ ပုံသက်သေ(ဖိလိပ္ပိ-၃:၁၇၊ ၁သက်-၁:၇၊ ၂သက်-၃:၉၊ ၁တီ-၄:၁၂၊ ၁ပေ-၅:၃)

ဤကျမ်းအဆက်အစပ်တို့၌ # ချမှာအသင့်တော်ဆုံး ဖြစ်ပုံရသည်။ သတင်းကောင်း ဟူသောအချက်၌ -ခံယူချက်နှင့် အသက်ရှင်မှု ပုံစံနှစ်မျိုးလုံးပါဝင်သည်။ ခရစ်တော်အားဖြင့် အခမဲ့ရသော ကယ်တင်ခြင်း၌ခရစ်တော် ကဲ့သို့သော အသက်တာလိုအပ်သည်။

ကျမ်းချက်-၂၀:၂၆-၂၉-“ထိုနောက်ရုတ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်း ပါ၏။ တံခါးများကိုပိတ်ထားစဉ်အခါယေရှုသည် ကြွလာ၍ အလယ်မှာရပ်တော်မူလျက်သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” ဟုမိန့်တော်မူ၏။ ထိုအခါသောမအား သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိဆန့်၍ ငါ့နံဖေးကိုစမ်းသပ်လော့ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟုမိန့်တော်မူ၏။ သောမကလည်း အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရား သခင်ပါတကားဟုပြန်၍ လျှောက်၏။ ယေရှုကလည်း သင်သည်ငါ့ကိုမြင်သောကြောင့်-ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ပဲယုံသော သူတို့သည်မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏။

၂၀:၂၆-“ရုတ်ရက်မြောက်သောနေ့၌” ရက်သတ္တပတ်အတွက် ဟေဗြဲအသုံးအနှုံးဖြစ်သည်။ နောက်ထပ် တနင်္ဂနွေညလည်းဖြစ်သည်။ အထက်ခန်း၌တပည့်တော်များအား ယေရှုထင်ရှားပြရာတွင် (မာကု၏အိမ်ဖြစ်ဘွယ်ရှိသည်။) တနင်္ဂနွေသုံးညတိုင်တိုင်တော်ပြသော ကြောင့်ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းအတွက် ရှေ့ပြေးသတ်မှတ်ချက်ဖြစ်သည်။ အခဏ်းငယ်-၁၉ မှတ်စုကိုရှု။

၂၀:၂၇ -“ယုံမှားခြင်းမျိုးနှင့်ယုံလော့” Present Middle(deponent) Imperative နှင့် Negative Particle ဖြစ်၍ သာမန်အားဖြင့်တည်ရှိပြီးလုပ်ဆောင်ဆဲတခုကိုရပ်တန့်စေခြင်းဖြစ်သည်။ ယုံကြည်သူတိုင်း၌ သံသယနှင့်ယုံကြည်ခြင်းမှာထူးဆန်းစွာရော ဖြမ်းလျက်ရှိသည်။

၂၀:၂၈- သောမ၏ ဝန်ခံချက်သည်- သီဩလောဂျီဆိုင်ရာ၌ အခဏ်းငယ်၁၇နှင့် ဆက်နွယ်မှု ရှိနိုင်သည်။ သောမ၏ဝန်ခံခြင်း၌ ဓမ္မဟောင်း မှရှေ့ပြေးဘော်ပြချက်ဖြစ်သော YHWH Elohim (ကမ္ဘာဦး-၂:၄) ကိုဘော်ပြသည့်အခါခါတိုင်း “သခင်ဘုရား”ဟုအနက်ပြန်ခြင်း ကိုတွေ့ရသည်။ အခဏ်းကြီး၁၊ အငယ်၁ကတည်းကပင် နာဇရက်မြို့သားယေရှုဘုရားဖြစ်ခြင်းကို ဘော်ပြပြီးဖြစ်သည်။ သခင်ယေရှုက မိမိသည် ဘုရားဖြစ်ကြောင်းမိန့်ဆိုခြင်းကိုရှင်ယောဟန်ခရစ်ဝင်၌ အကြိမ်ကြိမ်တွေ့ရ၍

(၈:၅၈၊ ၁၀:၃၀၊ ၁၄:၉၊ ၂၀:၂၈)ကျမ်းရေးသူ ကလည်းကိုယ်တော်၏ဘုရားဖြစ်ခြင်းကို-၁:၁၂၄-၁၈၊ ၅:၁၈ တို့၌အတည်ပြုထားသည်။ ယေရှုသည်ဘုရားဖြစ်တော်မူကြောင်းကို-အခြားကျမ်းရေးသူများကလည်း ရှင်းလင်းစွာအတည်ပြုထားသည် (တမန်တော်-၂၀:၂၈၊ ရောမ-၉:၅၊ ဖိလိပ္ပိ-၂:၆-၇ ကောလော သဲ-၁:၁၅-၁၇၊ ၂ သက်-၁:၁၂၊ တိထု-၂:၁၃၊ ဟေဗြဲ-၁:၈၊ ၂ ပေ-၁:၁၁၊ ၁ ယော-၅:၂၀)။

၂၀:၂၉-ဤအဖွင့်စာစုသည် ဘော်ပြချက်တစ်ခုသို့မဟုတ် ဟုတ်မှန်ကြောင်းဦးတည်ဝန်ခံစေသည့် မေးခွန်းတစ်ခုလည်းဖြစ်ပါသည်။ သဒါတည်ဆောက်ပုံမှာမရှင်းစလင်းလှပေ။ ဤအချက်သည် ၁၇:၂၀မှ ကောင်ကြီးမင်္ဂလာနှင့်အလားတူဖြစ်သည် (၁ ပေ-၁:၈)။

ကျမ်းချက်-၂၀:၃၀-၃၁ “ ဤကျမ်းစာ၌ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများစုတို့ကိုလည်း -ယေရှုသည်တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။ ယေရှုသည်ခရစ်တော်တည်ဟူသော ဘုရားသခင်၏သာတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း။ ဤမျှလောက်ရေးထားလျက် ရှိသတည်း။ ”

၂၀:၃၀-အခဏ်းငယ်-၃၀-၃၁မှာဤခရစ်ဝင်ကျမ်း၏ ခေါင်းစဉ်နှင့်ဦးတည်ရည်ရွယ်ချက်ပင်ဖြစ်ကြောင်းထင်ရှားသည်။ ဧဝံဂေလိ စာစောင်လည်းဖြစ်သည်။ ခရစ်ဝင်ကျမ်းရေးသူများမှာ ဝိညာဉ်တော်မှုတ်သွင်းခြင်းအောက်၌ ယေရှု၏လုပ်ဆောင်တော်မူချက်နှင့် နှုတ်ထွက်စကားတော်တို့အား ရွေးချယ်ခွင့်စီစဉ်ခွင့်နှင့် ဆီလျော်အောင်လုပ်ခွင့်ရှိ၍ ယေရှုနှင့်ပတ်သက်သောသမ္မာတရားတည်းဟူသောနှုတ်ကပတ်တော်အား-ရွေးချယ်ထားသောပရိသတ်၊ ယုဒ၊ ရောမနှင့်တပါးအမျိုးသားနှင့်ရှင်းလင်းစွာဆက်ဆံနိုင်ခွင့်ရှိစေလေသည်။ ဓမ္မသစ်ကျမ်းသည်-ခရစ်ယာန်တို့၏ Talmud မဟုတ်ပါ။

Carl F.H.Henry ၏ *The Expositor's Bible Commentary Vol.1*၉- *The Authority and Inspiration of the Bible* ခေါင်းစဉ်၌အောက်ပါအတိုင်းတော်ပြသည်။

“သမ္မာကျမ်းစာက- ဖန်ဆင်းခြင်းအကြောင်းအရာ သို့မဟုတ် ကယ်တင်ခြင်းဖြစ်စဉ်နှင့် လူဇာတိခံယူခြင်းအကြောင်းတို့ကိုဘော်ပြစေကာမူ-ပြည့်စုံသောသမိုင်းကြောင်းဖြစ်စဉ်ကိုတင်ပြရန်မရည်ရွယ်ပေ။ သို့သော်-ကျမ်းရေးသားရခြင်း၏ ရည်ရွယ်ချက်မှာလူတိုင်းအတွက်လိုအပ်သောအရာကိုပေးရန်နှင့်ထိုလူအားလုံလောက်သောရွေးနှုတ်ကယ်တင်ခြင်းကိုသိစေ၍၎င်းအားဖန်ဆင်းသူ၏အမှုတော်အတွက်အစေခံတက်ရန်နားလည်စေလေသည်။ တခါတရံကျမ်းရေးသူများက ဘုရား၏ ကယ်မခြင်းလုပ်ဆောင်မှုကိုကောင်းကင်တမန်များအားဖြင့် သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ဘော်ပြသည့်တိုင် ထိုအချက်တို့ကလည်းနှုတ်ကပတ်တော်သည်ကိုးစားဘွယ်ဖြစ်ခြင်းနှင့် တိကျမှန်ကန်ခြင်းကိုနားလည်စေသည်။ ရှင်မသဲ၌-သခင်ယေရှု၏အမှုတော်မှ မထင်ရှားလှသည့်ဖြစ်စဉ်များစွာရှိသော်လည်းသွန်သင်မှုအတွက် အသုံးပြုနိုင်သောစီစဉ်မှုများတွေ့ရသည်။ ရှင်လုကာကရှင်မာကုဉ်ပါသောအကြောင်းအရာများအားချန်လုပ်သောလည်း အမေးအဖြေပုံစံနိဒါန်းပျိုးခြင်းနှင့်အစပြုသည် (၁:၄)။ ယောဟန်က ရွေးချယ်တင်ပြကြောင်းပွင့်လင်းစွာတင်ပြ၍ လေးခုမြောက်ခရစ်ဝင်ကျမ်းအတွက် အခြေခံဖြစ်စေသည်။ (၂၀:၃၀-၃၁) (pp -၂၇-၂၈)

▣ **“အခြားနိမိတ်လက္ခဏာအများစုတို့ကိုလည်းယေရှုသည်တပည့်တော်တို့မျက်မှောက်၌ပြတော်မူ၏ ”** ဤနိမိတ်လက္ခဏာအသုံးအနှုန်းကို အောက်ပါအတိုင်း နားလည်နိုင်သည်။

- ၁။ ကိုယ်တော်သည်အမှန်တကယ်အသက်ရှင်ကြောင်းလက္ခဏာများ၊
- က။ ဒဏ်ချက်တော်များအား၎င်းတို့၏ထိခြင်း၊
- ခ။ ထိုသူတို့နှင့်အတူတကွစားသောက်ခြင်း(လုကာ-၂၄:၄၃)
- ၂။ အထက်ခန်းတွင်ထိုသူတို့၏မျက်မှောက်၌ မှတ်တမ်းမပြုသည့်နိမိတ်လက္ခဏာများ
- ၃။ ကိုယ်တော်၏အသက်တာမှလုပ်ဆောင်မှုများက(အတိတ်ကိုအထူးပြုချက်)၎င်းတို့အားခရစ်ဝင်ကျမ်းများရေးသားရန်ပြင်ဆင်မှုဖြစ်စေခြင်း၊ ရည်ညွှန်းချက်(လုကာ-၂၄:၄၆-၄၈)

၂၀:၃၀- NASB, NKJV, TEV, NJB - “သင်တို့သည်ယုံမည်အကြောင်း”
NRSV - “သင်တို့သည်ယုံကြည်လာမည်အကြောင်း”

အချို့အစောပိုင်းဂရိကျမ်းဂန်များ P⁶⁶, N^{*}, B နှင့် Origen အသုံးပြုသည့်ဂရိကျမ်းချက်များ၌ Present Subjunctive ကိုသုံးရာ ရှင်ယောဟန်က ယုံကြည်သူများ ယုံကြည်ခြင်း၌အစဉ်မပြတ်တည်မည်အကြောင်း ထောက်မအားပေးရန်ရေးသားသည်ဟုနားလည်ရသည်။

အခြားဂရိကျမ်းဂန်များ(N², A, C, D, L, N, W) ၌ Aorist Subjunctive ဖြစ်ရာ ယောဟန်က မယုံကြည်သူများထံ ရေးသားသည်ဟုနားလည်ရပြန်သည်။ UBS⁴ ကမူ-ဤကျမ်းချက်၌ Aprist ကို အသုံးပြုသော်လည်း ‘ C’ အဆင့် (ဆုံးဖြတ်ရန် ခက်ခဲခြင်း)သာပေးထားသည်။ ဤကျမ်းပိုဒ်မှာ ဤခရစ်ဝင်ကျမ်း၏ ရည်ရွယ်ဦးတည်ချက်ကို ဘော်ပြခြင်းပင်ဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အခြားခရစ်ဝင်ကျမ်းများကဲ့သို့ပင် ဧဝံဂေလိစာစောင်တစောင်ဖြစ်တော့သည်။

“ခရစ်တော်” ‘ဘိသိက်ခံရသောသူ’ဟု အဓိပ္ပါယ်ရေးသော ဟေဗြဲအသုံးအနှုန်း “မေရိယ”ကို ဂရိဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်သည်။ ဓမ္မဟောင်းပရောဖက်ပြုချက်ဖြစ်သော ဒါဝိဒ်၏အနွယ်ဖြစ်သူက ဖြောင့်မတ်ခြင်းအသက်တာသစ်ကို ဆောင်ယူလာမည့် အကြောင်းတည်း။ နာခရက်မြို့သားယေရှု (၁:၄၅)သည် ယုဒတို့မျှော်လင့်နေခဲ့သော မေရိယပင်ဖြစ်သည် (၁:၁၇)။

ယေရှုခရစ်၏ ဤထူးခြားသောအချက်ကို ကျမ်း၏အစောပိုင်း၌ ဘော်ပြပြီးဖြစ်သည် (၁:၄၁)။ သို့ဖြစ်သော်လည်း တပါးအမျိုးသားများအတွက် လိပ်မူသောကျမ်းတို့၌မူ ယေရှုကို မေရိယဟုမသုံးနှုံးပဲ “သခင်”ဟုသာ အသုံးပြုဘော်ပြသည်။(ရောမ ၁၀:၉-၁၃၊ ဖိလိပို ၂:၉-၁၁)

“မေရိယ”ခံယူချက်၌ အနာဂါတ္တိဆိုင်ရာ ဘော်ပြချက်များဖြစ်သည့် (၁) ဖာရိရှဲတို့မှ နိုင်ငံရေး၊ အမျိုးသားရေးဖြင့် မျှော်လင့်နေကြခြင်းနှင့် (၂) ယုဒတို့၏ အနာဂါတ္တိကျမ်းများ၌မူ စကြဝဠာတရလုံးနှင့်ဆိုင်သော မျှော်လင့်ခြင်းတို့ကိုတွေ့ရသည်။

“ဘုရားသခင်၏သားတော်” ဤအခေါ်အဝေါ်ကို Synoptic ခရစ်ဝင်ကျမ်းတို့၌ တွေ့ရခဲ့သည်။ (တပါးအမျိုးသားများနားလည်မှု လွဲနိုင်ခြင်းကြောင့်ဖြစ်တန်သည်။) သို့သော် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌မူ အစောပိုင်းကပင် အသုံးပြုလေသည် (၁:၁၄၊ ၃၄၊ ၄၉)။ ယေရှုနှင့်ခမည်းတော်ဘုရားအကြား သီးခြားတော်စပ်မှုကို အခိုင်အမာဘော်ပြသည့် ယောဟန်၏နည်းလမ်းဖြစ်သည် (huios ကို အသုံးပြုသည်။) ယောဟန်က မိသားစုတော်စပ်ဆက်နွယ်မှုကို တင်စား၍ ဘော်ပြသည်။

၁။ အခေါ်အဝေါ်

၂။ တပါးတည်းသောသားတော်နှင့်ဆက်စပ်၍ (monogenes ၁:၁၈၊ ၃:၁၆၊ ၁ယော ၄:၉)

၃။ ခမည်းတော် အခေါ်အဝေါ်နှင့် ပေါင်းစပ်အသုံးပြုခြင်း (၂၀:၁၇)

အထူးဆွေးနွေးချက် “ဘုရားသခင်၏သားတော်” ၁ယော ၃:၈ ကိုရှု။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာ တာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာ နှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခဏ်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ် ပါမည်။

- ၁။ မည်သည့်အချိန်တွင် မည်သည့်အကြောင်းကြောင့် မည်သူ သင်ချိုင်းသို့လာရောက်သနည်း?
- ၂။ အဘယ်ကြောင့် တပည့်တော်များက ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်မထားသနည်း? တဦးတယောက်က မျှော်လင့်သလော?
- ၃။ ယေရှုကို မာရိကအဘယ့်ကြောင့် မမှတ်မိသနည်း?
- ၄။ အဘယ့်ကြောင့် ယေရှုက မာရိအား မဘက်ယမ်းစေသနည်း?
- ၅။ အခဏ်းငယ် ၂၂-၂၃ ကိုရှင်းပြပါ။
- ၆။ သောမက “သံသယရှိသူ”ဟုခေါ်ဆိုရန် သင့်တော်မည်လော?
- ၇။ ယနေ့အချိန်ကာလ အထွက်မဟုတ်ပဲ ထိုခေတ်ကာလအတွက် ‘ယုံကြည်ခြင်း’စကားလုံးအဓိပ္ပါယ်ကိုရှင်းပါ။

အခဏ်းကြီးနစ်ဆယ့် တစ်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြယောား

UBS ⁴	NKJV	NRSV	TEV	NJB
တပည့်တော်ခုနစ်ဦးထံယေရှု ယေရှုထင်ရှားကမ်းစပ်မှနံနက်စာပြခြင်း		နိဂုံးစာပိုဒ်	တပည့်တော်ခုနစ်ဦးထံ တိမေရီအိုင်၌ထင်ရှားပြခြင်း ထင်ရှားပြခြင်း	
၂၁:၁-၁၄	၂၁:၁-၁၄	၂၁:၁-၃ ၂၁:၄-၈ ၂၁:၉-၁၄	၂၁:၁-၃က ၂၁:၃ခ-၅က ၂၁:၅ခ ၂၁:၆ ၂၁:၇-၁၀	၂၁:၁-၃ ၂၁:၄-၈ ၂၁:၉-၁၄
ယေရှုနှင့်ပေတရု	ပေတရုအားပြန်လည်ခေါ်ယူခြင်း		ယေရှုနှင့်ပေတရု	
၂၁:၁၅-၁၉	၂၁:၁၅-၁၉	၂၁:၁၅-၁၉	၂၁:၁၅-၁၉ ၂၁:၁၅ခ ၂၁:၁၅ဂ-၁၆က ၂၁:၁၆ခ ၂၁:၁၆ဂ-၁၇က ၂၁:၁၇ခ ၂၁:၁၇ဂ-၁၉	၂၁:၁၅-၁၉
ယေရှုနှင့်ချစ်တော်မူသောတပည့်တော်နှင့် ကိုယ်တော်၏ စာအုပ်			ယေရှုနှင့်အခြားသောတပည့်တော်	
၂၁:၂၀-၂၃	၂၁:၂၀-၂၅	၂၁:၂၀-၂၃	၂၁:၂၀-၂၁ ၂၁:၂၂ ၂၁:၂၃	၂၁:၂၀-၂၃ ဒုတိယအကြိမ်နိဂုံး
၂၁:၂၄		၂၁:၂၄-၂၅	၂၁:၂၄ နိဂုံး	၂၁:၂၄
၂၁:၂၅			၂၁:၂၅	၂၁:၂၅

ဖတ်ရှုရန်လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာတာဝန် ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထံလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ ပဓာနကျပါမည်။

အခဏ်းငယ် ၁ ၂၅ မှ ကျမ်းအဆက်အစပ်များကိုခြုံငုံသုံးသပ်ခြင်း

က။ အခဏ်းကြီး ၂၁ သည် ထပ်မံဖြည့်စွက်ထားချက်လောဟူသည့် အချက်အပေါ်များစွာဆွေးနွေးမှုရှိလေသည်။ အကြောင်းမှာ ဤခရစ်ဝင်ကျမ်းသည် ၂၀:၃၁၌ အဆုံးသတ်ပုံရသောကြောင့်ဖြစ်သည်။ သို့ဖြစ်ငြားလည်း ဂရိကျမ်းဂန်များတို့၌ ဤအခဏ်းကြီး ၂၁ ကို ချန်လှပ်ထားခြင်းမတွေ့ရပေ။

- ခ။ အခဏ်းငယ် ၂၅ သည်လည်း ထပ်မံဖြည့်စွက်ချက်အဖြစ် မကြာခဏတွေးထင်ကြသည်။ အကြောင်းမှာ အချို့ကျမ်းဂန်တို့၌ အခဏ်းငယ် ၂၄ အဆုံး၌ ယော ၇:၅၃-၈:၁၁ ကိုကြားညှပ်ထည့်ထား၍ဖြစ်သည်။ တဖန် ရှေးဟောင်းကျမ်းဂန် Sinaiticus ၌ မူရင်းအားဖြင့် အခဏ်းငယ် ၂၅ ကိုချန်လှပ်၍ အရှေ့ပိုင်းမှမွမ်းမံထားသည့် အချို့အချက်အလက်များအား နေရာတကျ ပြန်လည်ကြားညှပ်တင်ပြထား၍ဖြစ်သည်။
- ဂ။ အခဏ်းကြီး ၂၁ နှင့်စပ်လျဉ်း၍ ပြည့်စုံသည့်အပိုင်းဟုဆိုနိုင်သော်လည်း တမန်တော်၏လက်ရေးလက်သားသာ ဖြစ်ကြောင်း ထင်ရှားလေသည်။ ထိုအချက်က ကနဦးအသင်းတော်မှ မေးခွန်းနှစ်ခုကို အဖြေပေးထားသည်။
 - ၁။ ပေတရုကို တဖန်ပြန်လည်ခန့်အပ်သလား ?
 - ၂။ ယောဟန်ထူးခြားစွာအသက်ရှည်မှုနှင့်စပ်ဆိုင်သော ဆန်းကြယ်မှုကား အဘယ်အကြောင်းကြောင့်နည်း ?

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် - ၂၁:၁-၃ “တဖန်ယေရှုသည် တိမေရီအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူသော ပြတော်မူ သည် အကြောင်းအရာဟူမူကား ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကနမြို့သားနာသနေလ၊ ဇေဗဒဲ၏သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။ ရှိမုန်ပေတရုက ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင် ထိုသူတို့က အကျွန်ုပ်တို့လည်း လိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏ ချက်ခြင်း လှေထဲသို့ဝင်၍ ထိုည၌တွင် တကောင်ကိုမျှမရကြ။”

၂၁:၁ - “တိမေရီအိုင်” တိမေရီသည် ရောမတို့၏ ဂါလိလဲနယ်နှင့်ဆိုင်သော အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။ ဤနေရာ ကို ဂါလိလဲအိုင် (၆:၁)သို့မဟုတ်ဂနေသရက် ဘိုင် (မသု ၁၄:၃၄ ၊ မာကု ၆:၅၃ ၊ လုကာ ၅၁ နှင့် ဓမ္မဟောင်းကျမ်း ၌လည်း ဂနေသရက်ကိုအဖြစ်သာတွေ့ရသည် တောလည်ရာ ၃၄:၁၁ ၊ တရားဟော၃:၁၄ ယောရှု ၁၁:၂၊ ၁၂:၃၊ ၁၃:၂၄၊ ၁၉:၃၅၊ ဇာရု ၁၅:၂၀)။

▣ “ကိုယ်ကိုပြတော်မူ၏” ဤကြိယာကို ပြည့်စုံရှင်းလင်းစွာ ဖော်ပြခြင်းဟု နားလည်ရသည် (၁:၃၁၊ ၂:၁၁၊ ၇:၄၊ ၉:၃၊ ၁ယော ၁:၂၊ ၂:၈၊ ၃:၂၊ ၄:၉)။ ရှင်မသုခရစ်ဝင်၌မူ ဂါလိလဲ၌ဆုံတွေ့ကြရာဝယ် တောင်ပေါ်၌ဖြစ်ပြီး (၂၆:၃၂၊ ၂၈:၇၊ ၁၀:၁၆) မဟာစေစားချက် အတွက်ဖြစ်သည်။ ရှင်ယောဟန်၌မူ တိမေရီအိုင်၌ယေရှုထင်ရှားပြလေသည်။ ဤဆုံတွေ့မှု၌ ကနဦးအသင်းတော်မှ စိတ်ဝင်စားသည့်မေးခွန်းနှစ်ချက်ကို ကိုယ်တော်ကအဖြေပေးထားသည်။

- ၁။ ပေတရုအား ခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်သလော?
- ၂။ ယေရှုပြန်လည်မကြွလာမီ-ယောဟန်မသေရဟူသောဆန်းကြယ်မှုမှာ အဘယ်သို့နည်း?

၂၁:၂-“ဒိဒုမုဟု အမည်ရှိသောသောမ” အထူးဆွေးနွေးချက် “တမန်တော်များ၏အမည်နာမများ” ၁:၄၅ ကိုရှု။ ဆယ့်တစ်ယောက်အနက် ခုနှစ်ယောက်မှာ ပြန်လည်ငါးမှားကြကြောင်းထင်ရှားသည်။

▣ “ဇေဗဒဲ၏သားနှစ်ယောက်” ယာကုပ်နှင့်ယောဟန် (Johanan, မသု-၄:၂၁), ယာကုပ်နှင့်ယောဟန်နှစ်ဦးလုံးအားရှင် ယောဟန်ခရစ်ဝင်၌ အမည်နာမဖြင့်မဘော်ပြထားပေ။

▣ ၂၁:၃-“ရှိမုန်ပေတရုကကျွန်ုပ်သည်ငါးဘမ်းသွားမည်” ပစ္စုပ္ပန်ကာလပြဖြစ်သည်။ ဤငါးမျှားခြင်းနှင့်စပ်ဆိုင်၍တွေးခေါ်မှု အထွေထွေရှိလေသည်။

- ၁။ သခင်ယေရှုကင်းတို့အားချိန်းချက်ခေါ်ဆိုချိန်ထိတိုင် အချိန်ကုန်ဆုံးရန်အပန်းဖြေခရီးစဉ်(မသု-၂၆:၃၂၊ ၂။ ငွေကြေးရှာဖွေရန်ရည်ရွယ်ချက်၊
- ၃။ ငါးဖမ်းသည့်အသက်မွေးဝမ်းကျောင်းအတွက် ပေတရု၏လှုံ့ဆော်မှု၊
- ဤအခဏ်းကြီးသည် လုကာ ၅ နှင့် အလားတူဖြစ်သည်။

▣ “ထိုညဉ့်တွင်တကောင်ကိုမျှမရကြ” ထိုသူတို့သည်ဖျားနာသောသူတို့ကိုကျန်းမာစေနိုင်၍ နတ်ဆိုးများကိုနှင်ထုတ်နိုင်ပြီး ခပ်သိမ်းသောရည်ရွယ်ချက်အတွက် အလုံးစုံသောအမှုအရာအတွက်မူတန်းခိုးနိမိတ် လက္ခဏာမရှိနိုင်ချေ။ ဤကြိယာကိုဓမ္မသစ် ကျမ်း၌ မည်သည့်နေရာတွင်မျှ အသုံးမပြုထားချေ။ သာမန်အားဖြင့်တစ်တစ်အားဖမ်းဆီးခြင်းအတွက်သာအသုံးပြုသည်။

ကျမ်းချက် ၂၁:၄-၈ “နံနက်ရောက်သောအခါယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင်ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည်မသိကြ။ ယေရှုကလည်းချစ်သားတို့ စားစရာတစ်ခုတစ်ခုရှိသလောဟုပေးတော်မူလျှင်မရှိပါဟုပြန် ပြောကြ၏။ တဖန်ယေရှုကလေ့လကျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင်ရလိမ့်မည်ဟုမိန့်တော်မူသည်အ တိုင်းထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကိုအုပ်မိသောကြောင့် ပိုက်ကွန်ကိုဆွဲ၍မရနိုင်။ ထိုအခါယေရှုချစ်တော်မူသောတပည့်တော်က ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်အဝတ်ကိုမခြုံဘဲရိုလျှက် အပေါ်အကျံ့ ကိုသာဝတ်စည်း၍ အိုင်ထဲသို့ဆင်းလေ၏။ အခြားသောတပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေးအလံငါးဆယ်လောက်ကွာသည်ဖြစ်၍ ငါးများပိုက်ကွန်းကိုဆွဲငင် လျှက်လှေစီး၍လာကြ၏။

၂၁:၄- “သို့ရာတွင်ယေရှုဖြစ်တော်မူသည်ကိုတပည့်တော်တို့သည်မသိကြ” ယေရှုအားမှတ်မိနိုင်စွမ်းမရှိကြသည့်အပေါ်
 ၁။ မှောင်လွန်း၍နေသေး၍၊
 ၂။ အလှမ်းကွာဝေးနေ၍၊
 ၃။ ပင်ပန်းနွမ်းနယ်နေကြ၍၊
 ၄။ ယေရှု၏ ပုံပန်းသဏ္ဍန်အနည်းငယ်ခြားနားနေ၍ (ယော- ၂၁:၂။ မသေ- ၂၈:၁၇၊ လုကာ ၂၄:၁၃မှစ၍)
 ၅။ ကိုယ်တော်အားမမှတ်မိရန် ထိုသူတို့အမြင်ကိုဖုံးအုပ်ခြင်း (လုကာ- ၂၄:၁၆)

၂၁:၅- “ချစ်သားတို့” တင်စားသုံးနှုံးချက်သည် ဓမ္မသက်ကျမ်းစာ၌ ထိုအသုံးအနှုံးနှစ်မျိုးရှိသည်။ ဤနေရာရှိ (paidion)မှာ အသုံးများသော (teknion) ဟူသည့်ရှင်ယောဟန်နှင့်ရှင်ယောဟန်ဩဝါဒစာပထမစောင်မှအသုံးအနှုံးနှင့်ကွာခြားမှုရှိသည်။ ခရစ်ဝင်ကျမ်း၌ဤနေရာနှင့် ၄:၄၉၊ ၁၆:၂၁ ၌သာတွေ့ရသည်။ ဤဝေါဟာရမှာ ၁ယော ၂:၁၃၊ ၁၈မှ Paidion နှင့်ဆင်တူသော် လည်း ၂:၁၁၊ ၂:၂၈ ၌ teknion ဟုတွေ့ရသည်။

▣ “စားစရာတစ်ခုတစ်ခုရှိသလော” Prospagation အသုံးအနှုံးမှာ စားစရာတစ်ခုကိုရည်ညွှန်း၍ ပေါင်မုန့်နှင့်တွဲဘက်စားဘို့ရန် ဖြစ်သည်။ မရှိကြောင်းဖြေဆိုစေသည့်မေးခွန်းမျိုးဖြစ်သည်။

၂၁:၆- သခင်ယေရှုက၎င်းတို့အားရှေ့ဦးစွာ လုကာ ၅:၁-၁၁ ၌ခေါ်ခဲ့သည်အတိုင်းအလားတူယခုပြုပြန်သည်။ ဤအခန်းကြီး ၏ဝိသေသဖြစ်သည်အတိုင်း (၁၅ မှတ်စုကိုရှု) လှေကိုဂရိအသုံးအနှုံးနှစ်မျိုးသုံးထားရာ Ploion (:၃) နှင့် Ploiaron (လှေငယ် :၈) တို့ကိုတွေ့ရသည်။ ယောဟန်က ဝေါဟာရအထွေထွေကို အသုံးပြုထားသည်။

၂၁:၇ “ထိုအခါယေရှုချစ်တော်မူသောတပည့်တော်က” ကျမ်းရေးသူတစ်ဦးတော်ရှင်ယောဟန်ကိုရည်ညွှန်းသည် (၁၃:၂၃၊ ၂၀: ၂၊ ၃:၈၊ ၂၁:၂၀)။ မည်သည့်အခါမျှ ယောဟန်၏အမည်ကို ဤခရစ်ဝင်ကျမ်း၌မဖော်ပြထားပေ။

- ▣ NASB “အပေါ်အကျီကိုသာဝတ်စည်း၍ (အလုပ်လုပ်ချိန်အတွင်းချွတ်ထားသောကြောင့်)
- NKJV “အပေါ်အကျီကိုသာဝတ်စည်း၍ (ချွတ်ထားသောကြောင့်)
- NRSV “ကိုယ်ပေါ်၌အဝတ်မရှိသောကြောင့် အဝတ်ကိုဝတ်စည်း၍”
- TEV “အပေါ်အကျီကို ကိုယ်၌ပတ်စည်း၍ (အဝတ်ကိုချွတ်ထားသောကြောင့်)
- NJB “ပေတရုက အပေါ်အကျီကို ကိုယ်၌ချည်၍ (အဝတ်ဗလာဖြစ်သောကြောင့်)

ပထမရာစု၌ ထိုအရပ်ဒေသရှိ လူများမှာ အပေါ်ဝတ်ရုံနှင့် အတွင်းခံကိုယ်ကျပ်အကျီရှည်ကိုဝတ်ဆင်ကြသည်။ ပေတရုကအပေါ်ဝတ် ရုံကိုချွတ်၍ အတွင်းအကျီကိုမူလိပ်ပြီးခါး၌စည်းထားသည်။

▣ “ငါတို့သခင်ပေတည်း” ဤဂရိအသုံးအနှုံး Kuriōs ကိုအချို့ကျမ်းချက်တို့၌ ရိုသေသမှုဖြင့်ခေါ်ဆိုခြင်း၌အသုံးပြု၍အခြားနေရာ များ၌မူသခင်ယေရှု၏ဘုရားဖြစ်ခြင်းကိုအတည်ပြုခြင်းဖြစ်သည်။ ဤနေရာ၌မူထိုငါးဖမ်းနေသူတို့က ကမ်းပေါ်မှထိုပုဂ္ဂိုလ်သည် ဘုန်းပွင့် တော်မူသောထမြောက်သောအရှင် ဖြစ်ကြောင်းမှတ်မိလေသည်။ မူရင်းဓမ္မဟောင်းအသုံးအနှုံး YHWH မှအနက်ပြန်သော

အသုံးအနှုံးဖြစ်သည်။ယုဒလူတို့ကဘုရား၏အမည်နာမကိုခေါ်ဆိုရန်မထိုက်တန်၊မသင့်တော်ဟုခံယူသောကြောင့် အခြားဟောပြော
အသုံးအနှုံး Adonai နှင့်အစားထိုးရာ Kurios နှင့်ကိုက်ညီမှုရှိလေသည်။ အထူးခေါင်းစဉ် -၆:၂၀ကိုရှု။

ဤနာမတော်သည်နာမတကာတို့အထက်၌ရှိကြောင်း ဖိလိပို ၂:၉-၁၁၅တော်ပြသည်။ ဤအချက်သည် ကနဦးအသင်း
တော်မှစတင်ဆိုင်ရာဝန်ခံချက် “ယေရှုသည်သခင်ဖြစ်တော်မူ၏” နှင့်ဆက်စပ်၍ နေသည် (ရောမ-၁၀:၉-၁၃)။

၂:၈-“အခြားသောတပည့်တော်တို့” အတွင်းလူရင်းအားလုံးမှာပေတရုနှင့်ပါသွားကြပြီးယောဟန်သည်လည်းသုံးစွဲရန်ငွေ
ကြေးအတွက် နောက်ပြန်ဆုတ်လေသည် (ယေရှုနှင့်အတူသွားလာသော-အမျိုးသမီးများအား ဆက်လက်အမှီမပြုနိုင်တော့ပေ။)

☐ “ငါးမျှားနှင့်ပိုက်ကွန်” ဤသို့နောက်ပိုင်းအချိန်ကာလများ၌သခင်ယေရှုသည် ဆက်လက်၍

- ၁။ထိုသူတို့၏ ယုံကြည်ခြင်းကိုတည်ဆောက်၍
- ၂။လိုအပ်ချက်တို့ကိုဖြည့်ဆည်းပေးပြီး
- ၃။ထမြောက်မှုခြင်းနှင့်အခွင့်အာဏာ(သဘာဝလွန်)ကို အတည်ပြုလျှက်ရှိနေပေးသေးသည်။

ကျမ်းချက်-၂:၁၉-၁၄ “ကုန်းပေါ်သို့ရောက်သောအခါမီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊မုန့်ကို၎င်းတွေ့
မြင်ကြ၏။ယေရှုကလည်း ယခုရသောငါးအချို့ကိုယူခဲ့ကြဟု မိန့်တော်မူ၏။ရှိမုန့်ပေတရုသည်လေ့ ပေါ်သို့
တက်၍ ငါးကြီးတရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျှက်ရှိသော ပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲတင်လေ၏။ထိုမျှ
လောက်များသော်လည်းပိုက်ကွန်သည်မစုတ်မပြတ်ရှိ၏။ယေရှုကလည်းလာ၍နံနက်စာကိုစားကြလေဟုမိန့်
တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကိုတပည့်တော်တို့သည်သိကြသောကြောင့်ကိုယ်တော်သည် အဘယ်သူ
နည်းဟူ၍တစ်တယောက်မျှမမေးမလျှောက်ဝံ့ကြ။ ယေရှုသည်လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင်သူတို့အားပေး
တော်မူ၏။ ထိုပြတော်မူခြင်းကား ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်တပည့်တော်တို့အား
ကိုယ်ကိုသုံးကြိမ်မြောက်သာပြတော်မူခြင်းဖြစ်သတည်း။

၂:၁၉-“မီးခဲပုံကို၎င်း၊ကင်ထားသောငါးကို၎င်း၊မုန့်ကို၎င်း” ဤနံနက်စာ၏ ရည်ရွယ်ချက်မှာ မိတ်သဟာယနှင့်
သိသြလော်ဂျီဆိုင်ရာထင်ဟပ်မှုတခုကိုညွှန်ပြနေသည်။

၁။မီးခဲပုံနံဘေး၌ပေတရု၏ခါးသည်းစွာငြင်ပယ်ခဲ့မှုနှင့်ဤနေရာတွင်ဆက်စပ်နေသည် (၁၈:၁၈)။ ဤအသုံး
အနှုံးကိုထိုအချက်နှင့်ဤနေရာ၌သာတွေ့ရသည်။

၂။ရှင်ယောဟန်ခရစ်ဝင်နှင့်ရှင်ယောဟန်ဩဝါဒစာပထမစောင်က အယူမှား Gnosticism တို့မှ ယေရှုခရစ်
တော်၏ လူသားဧကန်ဖြစ်ခြင်းကိုငြင်းပယ်မှုအားတန်ပြန်တိုက်လှန်ခြင်းလည်းဖြစ်သည်။ထိုသူတို့နှင့်အတူ
ကိုယ်တော်စားသောက်တော်မူသည်

၂:၁၀-ဤကျမ်းပိုဒ်၌ငါးနှင့်စပ်လျှင်း၍ခြားနားသည့်အသုံးအနှုံးနှစ်မျိုးကိုတွေ့ရသည်။ (၁)အခဏ်းငယ်၉၊၁၀၊၁၃ရှိ opsarion
အသုံးအနှုံးမှာငါးအကောင်သေးများကို ဆိုလို၍(၂)အခဏ်းငယ် ၆၊၈၊၁၁ ရှိ ichthus အသုံးအနှုံးမှာငါးအကောင်
ကြီးကိုဆိုလိုသည်။ ဤနေရာ၌မူဤအသုံးအနှုံးတို့အားဖလှယ်၍အသုံးပြုထားဟန်ရှိသည်။

၂:၁၁-“တရာငါးဆယ့်သုံးကောင်” ဤကိန်းဂဏန်း၌ထူးထူးခြားခြားပုံဆောင်တင်စားချက်မျိုးမတွေ့ရပဲသာမန်အမြင်
တခုအတိုင်းဘော်ပြဟန်ရှိသည်။ သို့ဖြစ်ငြားလည်းကနဦးအသင်းတော်ကာလ၌ ကိန်းဂဏန်းတို့ကိုမတော်လျော်စွာတ
ဘက်စောင်းနင်းဖြင့် တင်စားချက်အဖြစ်အောက်ပါအတိုင်းတွေ့ရသည်။

၁။Cyrilက-၁၀၀သည်တပါးအမျိုးသား။ ၅၀သည်ယုဒလူမျိုးနှင့် ၃သည်သုံးပါးတဆူကိုပုံဆောင်သည်
ဟုဆိုသည်။

၂။Augustineကဤကိန်းဂဏန်းသည်ပိညာတ်တော်ဆယ်ပါးနှင့် ပိညာတ်ဆုကျေးဇူးခုနှစ်မျိုးကိုရည်ညွှန်း
ရာပေါင်းလျှင်ဆယ့်ခုနှစ်နံပါတ်ကိုရသည်။ ထိုကိန်းဂဏန်းပေါ် ၁၊၂၊၃၊၄ စသည်ဖြင့်တိုး၍ပေါင်းသွား

သော်၁၇၅ ၁၅၃ ကိုရသည်ဟူ၏။ Augustine က ခရစ်တော်ထံသို့က ပညတ်တရားနှင့်ကျေးဇူးတရား အားဖြင့်လာသောကန်းဂဏန်းအရေအတွက်ဖြစ်သည်ဟူသတည်း။

၃။ Jerome ကမူ-၁၅၃ ၌အမျိုးမျိုးပါဝင်သောကြောင့် ခရစ်တော်ထံသို့လာသောအတိုင်းတိုင်းအပြည် ပြည်တို့ကိုပုံဆောင်သည်ဟုဆိုသည်။ ဤပုံဆောင်တင်စားချက်တို့မှာ အနက်ပြန်သူ၏ ဖြတ်ထိုး ဉာဏ်နှင့်သာသက်ဆိုင်၍ဝိညာဉ်တော်မူတ်သွင်းတော်မူသော မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ် ချက်ဖြင့်မဟုတ်ချေ။

▣ “ထိုမျှလောက်များသော်လည်းပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏” မျက်မြင်သက်သေ၏အသေးစိတ်တော်ပြချက်၊ သို့တည်းမဟုတ်အံ့ဩနိမိတ်လက္ခဏာတရအဖြစ်နားလည်းရသည်။

၂၁:၁၄- “တပည့်တော်တို့အားကိုယ်ကို သုံးကြိမ်မြောက်သောပြတော်မူခြင်းဖြစ်သတည်း” အခဏ်းကြီး ၂၀မှနှစ်ကြိမ် ပြပြီးသည့်နောက်ဤတကြိမ်ကိုထပ်မံဖြည့်စွက်တင်ပြခြင်းဖြစ်သည်။

ကျမ်းချက်- ၂၁:၁၅-၁၉ “နံနက်စာကိုစားကြသည်နောက်၊ ယေရှုကယောန၏သားရှိမုန်၊ ဤသူတို့သည်ငါ့ကိုချစ် သည်ထက်သင်သည်သာ၍ချစ်သလောဟုရှိမုန်ပေတရအားမေးတော်မူလျှင်ဟုတ်ပါ၏သခင်။ ကိုယ်တော်ကိုအ ကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်ငါ၏သိုးသငယ်တို့ကိုကျွေးမွေးလော့ဟုမိန်တော်မူ၏ တဖန်ယေရှုက ယောန၏သား ရှိမုန်။ သင်သည်ငါ့ကိုချစ်သလောဟုဒုတိယအကြိမ်မေးတော်မူလျှင် ဟုတ်ပေါ၏ အရှင်ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်ငါ၏သိုးတို့ထိန်လော့ဟု မိန် တော်မူ၏။ ယေရှုကလည် ယောန၏သားရှိမုန် သင်သည် ငါ့ကိုချစ်သလောဟုတတိယအကြိမ်မေးတော်မူလျှင် သင်သည်ငါ့ကိုချစ်သလောဟုသုံးကြိမ်မြောက်အောင်မေးတော်မူသောကြောင့် ပေတရသည်စိတ်နာသဖြင့်သခင် ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်ယေရှုကငါ၏သိုးတို့ကိုကျွေးမွေးလော့။ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသောအသက် ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့သွားလာတတ်၏။ သင်သည်ထိုသောအခါလက်နှစ်ဘက် ကိုဆန့်ပြီးလျှင်သူတစ်ပါးသည်သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ယူသွားလိမ့်မည်ဟု မိန်တော်မူ၏။ ထိုသို့မိန်တော်မူသော် အဘယ်သို့သောသေခြင်းအားဖြင့်ပေတရသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေ မည်အရိပ်ကိုပေးတော်မူ၏။ ထိုသို့မိန်တော်မူပြီးမှ ငါ့နောက်သို့လိုက်လော့ဟုပေတရအား မိန်တော်မူပြန်၏။

၂၁:၁၅- “ယောန၏သားရှိမုန်” ထိုသူအားယေရှုက ရှိမုန်ပေတရဟုမခေါ်သည်ကိုသတိပြုပါ။ ကျောက်ကဲ့သို့မခိုင်ခန့်ခဲ့ ပါချေ။ ရှိမုန်၏ဘခင်အမည်နှင့်စပ်ဆိုင်၍ ကျမ်းဂန်တို့၌ခြားနားမှုရှိကြသည်။

- ၁။ ယောဟန် N¹ , B, C*, D , Lw
- ၂။ ယောန- A , C²
- ၃။ ချန်လှုပ်ထားသည်။ N*

UBS⁴ က #၁ကို B အဆင့်(သေချာသလောက်)ပေးထားသည်။ နောက်ဆက်တွဲ ၁:၄၂(P⁶⁶, P⁷², N , B*, L,W)

▣ “ချစ်သလော-- ချစ်သလော-- ချစ်သလော” ဤသို့သုံးကြိမ်တိုင်မေးမြန်းခြင်းအရာ၌ယစ်ပုရောဟိတ်မင်း၏ခြံ ဝင်းအတွင်း သုံးကြိမ်တိုင် ပေတရ၏ငြင်းပယ်မှုနှင့် ဆက်နွယ်ပုံရှိသည် (၁၈:၁၇၊ ၂၅:၂၇)။ ဤအခဏ်းကဏ္ဍတလျှောက် တွင်ယှဉ်တွဲချက်များနှင့် ခြားနားချက်အထွေထွေကိုတွေ့ရသည်။

- ၁။ ချစ်ခြင်း (phileo) နှင့် ချစ်ခြင်း (agapao)
- ၂။ သိုးသငယ်နှင့် သိုး
- ၃။ သိခြင်း(ginosko) နှင့် သိခြင်း (oida)

ဆွေးနွေးစရာများစွာရှိလာသည်မှာစာပေအသုံးအနှုံးဝေါဟာရကြွယ်ဝခြင်းလော၊သို့.တည်းမဟုတ် တမင်ရည်ရွယ်၍အသုံးအနှုံးကွာခြားစေသည်လော၊မသိရပေ။ယောဟန်ကဝေါဟာရအမျိုးမျိုးသုံးလေရာအထူးသဖြင့်ဤအခဏ်းကြီး၌ (ဝေါဟာရနှစ်မျိုးဖြစ်သော ချစ်သား၊ လှေ၊ ငါး) ဤနေရာ၌ ဂရိဝေါဟာရ- agapao နှင့် Phileo အကြားခြားနားချက်ရှိသော်လည်း Koine ဂရိ၌မူအနက်အဓိပ္ပါယ်တူညီမှုရှိနေပြန်သည် (၃:၃၅၊၅:၂၀၊၁၃-၅)။

▣ “ဤသူတို့သည်ငါ့ကိုချစ်သည်ထက်သင်သည်သာ၍ချစ်သလော” ဤမေးခွန်း၏ ရည်ညွှန်းချက်နှင့်စပ်လျှင်း၍ဝါကျဖွဲ့စည်းပုံမသွဲကွဲလှချေ။ အချို့ကအောက်ပါအတိုင်းယူဆကြသည်။

- ၁။ အသက်မွေးဝမ်းကျောင်းအတွက်ငါးမျှားခြင်း၊
- ၂။ သခင်ယေရှုအားအခြားတပည့်တော်များထက်ချစ်ကြောင်းယခင်ကပေတရု၏ ဘော်ပြချက်(မသွဲ-၂၆:၃၃၊ မာကု ၁၄:၂၉၊ နှင့်ယောဟန်- ၁၃:၃၇)
- ၃။ ဦးဆောင်သူဖြစ်လိုလျှင် အားလုံးကိုအစေခံရမည် (လုကာ-၄၆-၄၈၊၂၂:၂၄-၂၇)

▣ “ငါ့၏သိုးတို့ကိုထိန်းလော့” Present Active Imperative ဖြစ်သည်။ ဤဘော်ပြချက်သုံးခုလုံးမှာ အလားတူသဒ္ဒါဖွဲ့စည်းမှုမျိုးဖြစ်သည် (၁၆နှင့်၁၇)။ သို့သော်အနည်းငယ်ကွာခြားမှုရှိကြသည်။ (ကျေးမွေးလော့နှင့်ထိန်းလော့)

၂:၁၇-“ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏” ပေတရုအနေဖြင့်စကားကိုလက်လွတ်စပါယ်မပြောရန်သင်မိပြီဖြစ်၏။ ကောင်းသောသီလ္လော်ဂျီအချက်အားဘော်ပြခြင်းတည် (၂:၂၅၊၆:၆၊၁၃:၁၁၊၁၆:၃၀)

▣ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဂရိစကားလုံးသိခြင်း (oida) ၁၆ နှင့် ၁၇မှ(oida နှင့် ginosko)အကြာအပြောင်းအလဲဖြစ်သည်။ တိကျသောကြောင်းအရာမှမသေချာ၍ အနက်အမျိုးမျိုးရှိနိုင်ပါသည်။

၂:၁၈-“လက်နှစ်ဘက်ကို ဆန့်ပြီးလျှင်” (၁)ကနဦးအသင်းတော် နှင့်(၂)ဂရိအရေးအသား “ကားတိုင်၌ရိုက်ထားခြင်း” အတွက်အသုံးပြုသည့်ဆိုရိုးအသုံးအနှုံးဖြစ်ပါသည်။

၂:၁၉-“အဘယ်သို့သောသေခြင်းဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်အရိပ်ကို” ရာဇဝင်ကျမ်းများအဆိုအရ ပေတရုသည် လက်ဝါးကပ်တိုင်၌ ဇောက်ထိုးအသက်ခံရသည်ဟုဆိုသည်။ The Ealesiastical History Vol.3 ၌ Eusebius က “ပေတရုသည် ပုဒ်ပြည်၊ ဂလာတီပြည်၊ ဗီသုနီပြည်၊ကပ္ပဒေါက်ပြည် နှင့် အာရှ၌ရှိသော ယုဒတို့ထံလှည့်လည်ဟောပြောခဲ့သည်ဟုယုံကြည်ရသည်။ ရေမသို့ရောက်သောအခါ ၎င်းအားသက်မည့်အရာ၌၎င်း၏ တောင်းဆိုချက် အတိုင်းဇောက်ထိုးကားတင်သတ်ခံရသည်” ဟုဆိုသည်။ ၁:၁၄ မှ မှတ်စုကိုရှု။

▣ “ငါ့နောက်သို့လိုက်လော” အခဏ်းငယ် ၂၂ ကဲ့သို့ Present Active Imperative အဖြစ်သည်။ ပေတရုအားအသစ်တဖန်ဦးဆောင်သူအဖြစ်ထပ်မံအတည်ပြုခြင်းအဖြစ်ဆက်နွယ်နားလည်ရသည် (မသွဲ-၄:၁၉-၂၀)။

ကျမ်းချက် ၂:၂၀:၂၃ “ယေရှုချစ်တော်မူ၍ အထက်ကညစာစားသောအခါ၌ ရင်တော်ကိုမီ၍ လျောင်းလျက်၊ သခင်ကိုယ် တော်ကို အပ်နှံသောမူအား အဘယ်သူမည်ဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ဟောရသည်။ လှည့်၍မြင်လျှင် သခင်၊ဤသူသည်- အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ယေရှုက ငါကြွလာမည့်ကာလတိုင် အောင်ထိုသူကို နေစေခြင်းရှိ ငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။ ထိုစကားတော်ကို ထောက်လျှင် ညီအစ်ကိုတို့က ထိုတပည့်တော်သည် မသေရဟု အနံ့အပြားပြောဆိုကြ၏။ သို့သော်လည်းထိုသူသည် မသေရဟု-ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာ သည့်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှား ငါအလိုရှိလျှင် သင်သည်အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။”

၂:၂၀ “ယေရှုချစ်တော်မူ၍ ၁၃:၂၅မှ တွေ့ရသည့်အချက်ကို ရည်ညွှန်းသည်။ ထိုသူ၌ ထိုသို့ထူးခြားမှုရှိခြင်းကိုမူ- ရှင်းလင်းသဲကွဲစွာမသိရပေ (၁၃:၂၃,၁၉:၂၆,၂၁:၇,၂၀)။ ဖြစ်နိုင်ခြေရှိသော ယူဆချက်များမှာ-
၁။ ပထမရာစုနှစ် ယုဒရာဇဝင်ရေးသားမှုတို့၌ ကျမ်းရေးသူအား အမည်မဖော်ပြပေ။

၂။ ယေရှုနောက်တော်သို့ လိုက်ချိန်၌ ယောဟန်အလွန်ငယ်သေးခြင်း။

၃။ သခင်ယေရှုအဖမ်းဆီးခံရပြီး ကာတိုင်၌ ရိုက်ထားခံရချိန်အတွင်း ယောဟန်တဦးတည်သာအတူရှိနေခဲ့ခြင်း။

၂၁:၂၂ “ယေရှုကင်ကြွလာသည့် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှား ငါအလိုရှိလျှင်သင်သည် အဘယ်သို့ ဆိုင်သနည်း။ Thirdclass Conditional Sentence ဖြစ်သည်။ မိမိတို့၌ရှိသော ဆုကျေးဇူးနှင့် အမှုတော်သည် အခြားသေသူတို့၌ ဘုရားသခင်၏ အကြံအစည်နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်းနားလည်ရသည်။ အခဏ်းကြီး ၂၁ကို ဖော်ပြခြင်းက ဤပဟေဠိအတွက် အဖြေပေးဟန်ရှိသည်။ ထိုကာလ၌ ယောဟန်သည် ခရစ်တော်ဒုတိယ အကြိမ်ကြွလာချိန်တိုင် အသက်ရှင်မည်ဟု အနံ့အပြားပြောဆိုကြသည်။ (Gnostic တို့ဖြစ်ဘွယ်ရှိသည်) “သင်မူကားငါ့နောက်သို့လိုက်လော့” ဤခရစ်ဝင်ကျမ်းမှ အတိုဆုံးတဦးချင်းခေါ်ယူမှုဖြစ်သည် (၁:၄၃,၁၀:၂၇,၁၂:၂၆, ၂၁:၁၉,၂၂)။ ဤအချက်က တဦးချင်းအတွက် ဧဝံဂေလိကိုအထူးပြု၍ “-ကိုယုံကြည်ခြင်း”သည် ပူးတွဲပါဝင်သည် ဧဝံဂေလိ ဝိသေသပင်ဖြစ်တော့သည်။

ကျမ်းချက်-၂၁:၂၄-“ထိုတပည့်တော်ကား ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏ သူ၏သက် သေခံချက်မှန်သည်ကို ငါတို့သိကြ၏”။

၂၁:၂၄-“ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူ” ဤအချက်သည် (၁: >၂၀-၂၃<၂) အခဏ်းကြီး ၂၁သို့မဟုတ် (၃) ကျမ်းတစောင်လုံးကို ရည်ညွှန်းသလော မသေချာသော “သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏” နာမ်စား “ငါ့တို့” ၏ အထူးရည်ညွှန်းသောအုပ်စုကို မသိရပေ။ ဤခရစ်ဝင်ကျမ်း၏ သမ္မာတရားကို အတည်ပြုခြင်း၌ အခြားသူများအားလည်းခေါ်လာကြောင်းထင်ရှားသည်။ ဧဖက် အသင်းတော်မှ သင်းထောက်များဖြစ်ဟန်ရှိသည်။ ယောဟန်နေထိုင်ရာအရပ်ဖြစ်၍ တိုအရပ်၌ပင်အမှုတော်ဆောင်၍ ကွယ်လွန်ခဲ့သည်။ ရာဇဝင်ကျမ်းအဆိုအရ အသက်ကြီးရင့်ပြီးဖြစ်သော ယောဟန်အား သင်းထောက်များတို့က ခရစ်ဝင် ကျမ်းရေးရန်တိုက်တွန်း၍ အခြားတမန်တော်များလည်းမရှိတော့ပြီးဖြစ်ရာ အယူမှာဝါဒများလည်း တိုးပွားလာခြင်း ကြောင့် တည်း။ အထူးဆွေးနွေးချက်-၁:၈ ကိုရှု။

ကျမ်းချက် ၂၁:၂၅ “ယေရှုပြုတော်မူသော အခြားအမှုအရာများရှိသေး၏။ ထိုအမှုအရာရှိတို့ကို အသီးအခြားရေးထားလျှင် မြေကြီးမဆုံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏”။

၂၁:၂၅ ဤအချက်၌ စောဒကတက်စရာနှစ်ချက်ရှိသည်။ (၁) ယော ၇:၅၃-၈:၁၁ကို အခဏ်းငယ်-၂၄ နှင့် ၂၅ကြား၌ ကြားညှပ်သွင်းထားသည်ကို အချို့ကျမ်းဂန်များ၌ တွေ့ရခြင်း၊ (၂) Sinaiticus မွမ်းမံပြင်ဆင်ချက် အချို့အားပယ်ဖျက်၍ အခဏ်းငယ် ၂၅ကို ဟိုင်းပြန်ထည့်ထားသည်။ British ပြတိုက်၌ ၎င်းအားတွေ့မြင်နိုင်သေးသည်။ ကျမ်းရေးမှုများက စီစစ်ရွေးချယ်တင်ပြကြောင်း နားလည်ရသည်။ မေးခွန်းရှိသည်မှာ “မိမိတို့အသီးသီးမှတ်တမ်းပြုထားကြရာ အဘယ့် ကြောင့် ခရစ်ဝင်လေးကျမ်းလုံးပေါင်းစပ်၍ဖော်ပြရသနည်း” ဟူ၍ဖြစ်သည်။ (Gordon Fee နှင့် Douglas Stewart, *How to Read the Bible for all it's worth*)

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင်၌သာ တာဝန်ရှိပါသည်။ ယုံကြည်မှုတိုင်းသည် ကိုယ်စီရထားသည် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများကစာအုပ်၏ အဓိကကျသော အခဏ်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်ပါမည်။

၁။ ယော-၂၁နှင့် လုကာ၅ မည်သို့အလားတူဖြစ်သနည်း?

- ၂။ တပည့်တော်များက ယေရှုအား အဘယ့်ကြောင့် ချက်ခြင်းမမှတ်မိသနည်း?
- ၃။ ယေရှုချစ်တော်မူသော တပည့်တော်ကား အဘယ်သူနည်း?
- ၄။ ယေရှုကအဘယ့်ကြောင့် ပေတရုအား မိမိကိုချစ်သလောဟု သုံးကြိမ်မေးရသနည်း?
- ၅။ ကိုယ်တော်ပြန်ကြွလာချိန်ထိ ယောဟန်အသက်ရှင်ရမည်ဟု ကိုယ်တော်မိန့်ဆိုသလော?
- ၆။ အခဏ်းငယ်-၂၄က မည်သူကို ရည်ညွှန်းသနည်း?
- ၇။ အခဏ်းငယ်၂၅သည် မူရင်းဖြစ်သလော?

ရှင်ယောဟန်သြဝါဒစာ ပဌမစောင်

ရှင်ယောဟန်သြဝါဒစာ ပဌမစောင်နှင့် မိတ်ဆက်ခြင်း

စာစောင်၏ တမူထူးခြားချက်

က။ ရှင်ယောဟန်သြဝါဒစာပဌမစောင်သည် တစ်ဦးချင်းပေးပို့သည့် စာစောင်မျိုး (သို့မဟုတ်) ဌာနချုပ်မှ အသိပေး နှိုးဆော် ချက် တခုကဲ့သို့ အသင်းတော်တခုအား ရေးသားပေးပို့သည့်စာမျိုးမဟုတ်ချေ။

၁။ ရေးထုံးတခုအတိုင်း နိဒါန်းမပါရှိခြင်း၊ (မည်သူထံမှ မည်သူထံသို့)

၂။ တစ်ဦးချင်းနှုတ်ခွန်းဆက်စကား (သို့မဟုတ်) အပိတ်သတင်းစကားမပါရှိခြင်း၊

ခ။ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား ရည်ညွှန်းခြင်းမျိုးမပါရှိပေ။ အသင်းတော်များသို့ လိပ်မူရေးသားရာ၌ ဇဖက်နှင့်ယာကုတ်သြဝါဒ စာမှလွဲ၍ ဤသြဝါဒစာစောင်ကထူးခြား၍နေသည်။ ဓမ္မသစ်ကျမ်းစောင်များထဲမှ ကျမ်းရေးသူမသိရသည့် တစ်ခုတည်းသော စာ စောင်မှာ ဟေဗြဲသြဝါဒစာဖြစ်သည်။ သို့ဖြစ်ငြားလည်း ဤရှင်ယောဟန်သြဝါဒစာမှာ အသင်းတော်အတွင်း ကြုံတွေ့နေသော မှားယွင်းသောဆရာများ ပြဿနာ (Gnostic)ကို ရင်ဆိုင်လျက်ရှိသော ယုံကြည်သူများအား ပေးပို့ကြောင်းထင်ရှားသည်။

ဂ။ ဤစာစောင်သည် သီသြလော်ဂျီဆိုင်ရာ ညှိနှိုင်းမှုကိုဖြစ်စေသည်။ တန်ခိုးကြီးသောစာစောင်ဖြစ်သည်။

၁။ ယေရှုကို ဗဟိုပြုခြင်း၊

(က) ဘုရားဇာတိအပြည့်အဝရှိခြင်းနှင့် လူ့ဇာတိအပြည့်အဝရှိခြင်း၊

(ခ) ကယ်တင်ခြင်းသည် ကျင့်စဉ်အားဖြင့် (သို့မဟုတ်) ထိုးထွင်းသိမြင်ခြင်းအားဖြင့် အလျှင်းမဟုတ်ဘဲ ယေရှုခရစ် တော်အား ယုံကြည်ခြင်းအားဖြင့်သာလျှင်ဖြစ်ခြင်း၊

၂။ ခရစ်ယာန်အသက်တာအတွက် သက်သေ (ယုံကြည်သူဧကန်ဖြစ်ကြောင်းသုံးချက်)

(က) ညီအကိုချစ်ခြင်း၊

(ခ) နာခံခြင်းအသက်တာ၊

(ဂ) လောကီအရာကို ငြင်းပယ်ခြင်း၊

၃။ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဖြင့်ရသော ထာဝရကယ်တင်ခြင်းစိတ်ချမှု၊ (သိခြင်းကို ၂၇ ကြိမ်အသုံးပြုထားသည်)

၄။ မှားယွင်းသောဆရာများအား သိနိုင်မည့်အရာ၊

ဃ။ ယောဟန်ရေးသားသော စာစောင်များ (အထူးသဖြင့် ရှင်ယောဟန်သြဝါဒစာပထမစောင်)မှာ ဓမ္မသစ်ကျမ်းစောင်များထဲမှ ဂရိဝေါဟာရရှုထောင့်ထွေးမှု အနည်းဆုံးဖြစ်ပြီး ယေရှုခရစ်တော်၌ဘုရားသခင်၏ ထာဝရဘုရားသမ္မာတရား၏ ထင်ရှားနက်ရှိုင်းမှုကို ပုံဖော်လေသည်။ (ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဝယော ၁:၅။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ဝယော၄:၈၊ ၁၆။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ယော ၄:၂၄။)

င။ ရှင်ယောဟန်သြဝါဒစာပဌမစောင်သည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အဖွင့်စာမျက်နှာဖြစ်ဘွယ်ရှိသည်။ ပထမနာစုနှစ်မှ Gnostic အယူမှာ ဝါဒပေါ်ထွက်လာသည့် နောက်ခံကြောင့် ဤကျမ်းနှစ်ကျမ်းပေါ်ထွက်လာသည်။ ရှင်ယောဟန်သြဝါဒစာ ပထမစောင်က ယုံကြည်သူများအတွက် ဦးတည်ဖော်ပြ၍ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကမူ ဧဝံဂေလိအတွက် ဦးတည်ထားသည်။

ထင်ရှားသည့် အနက်ဖွင့်သူတစ်ဦးဖြစ်သော Westcott က အတည်ပြုဖော်ပြရာတွင် ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ယေရှုသည် ဘုရားဧကန်ဖြစ်ခြင်းအားဖော်ပြ၍ ရှင်ယောဟန်သြဝါဒစာ ပထမစောင်ကမူ ယေရှုသည် လူသားဧကန်ဖြစ်ကြောင်း ဖော်ပြရာ ဤကျမ်းနှစ်စောင်သည် အတူတကွ ဦးတည်ချက်ရှိနေသည်ဟုဆိုသည်။

စ။ ယောဟန်က အဖြူနှင့်အမည်း အသုံးအနှုန်း (ဒွန်တွဲဖော်ပြချက်)ကို အသုံးပြုသည်။ ပင်လယ်သေ ပုရပိုဒ်နှင့် Gnostic အယူမှားတို့၏ သွင်ပြင်ဝိသေသလည်းဖြစ်သည်။ ရှင်ယောဟန်သြဝါဒ ပထမစောင်စာ တည်ဆောက်ထားသော ဒွန်တွဲဖော်ပြ မှုသည် စကားလုံး အားဖြင့်လည်းကောင်း (အလင်းနှင့်အမှောင်) ရေးဟန်၌လည်းကောင်း (အပျက်သဘောနောက်၌ အပြုသဘော လိုက်လာခြင်း) တွေ့ရသည်။ စကားလုံးဖြင့် ဒွန်တွဲဖော်ပြမှု (ယေရှုသည် အထက်အရပ်ဖြစ်ခြင်းနှင့် လူသား အားလုံး မှာ (အောက် အရပ် မှဖြစ်ခြင်း)သည် ရှင်ယောဟန်နှင့် ခြားနားမှုရှိသည်။

ဆ။ ဤရှင်ယောဟန်ဩဝါဒစာပထမစောင်မှ 'အဓိကအချက်များအကုန်တင်ပြချက် (Outline) ထုတ်ရန်ခက်ခဲမှုရှိသည်။ အဖန်တလဲလဲ ဖော်ပြသော အချက်များကြောင့်ပင်ဖြစ်သည်။ ချည်ထိုးပန်းအလှဖော်ခြင်းကဲ့သို့ အဖန်တလဲလဲဖော်ပြသော အချက် အလက်ဖြင့် စုစည်းထားခြင်းကြောင့်တည်း (Bill Hendricks, *Tapestries of Truth, The letter of John*)

ကျမ်းရေးသူ

က။ ဤဩဝါဒစာစောင်ကိုရေးသားသူနှင့် စပ်လျဉ်း၍ ယောဟန်ရေးသားဟန် လက်ရာစုဖြစ်သော ခရစ်ဝင်ကျမ်း၊ ၁ယော၊ ၂ယော ၃ယော ဗျာဒိတ်ကျမ်းများအပေါ်အငြင်းပွားမှုများရှိသည်။

ခ။ အစေခံ အနေအထားနှစ်မျိုးရှိသည်။

၁။ အစဉ်အလာအရ

က) ရှင်ယောဟန်ဩဝါဒစာ ပဌမစောင်၏ ကျမ်းရေးသူသည် ချစ်တော်မူသော တပည့်တော်ယောဟန်ဖြစ်သည်ဟု ကနဦးအသင်းတော်အကြားခြွင်းချက်မရှိ သဘောတူသည်။

ခ) ကနဦးအသင်းတော်ကာလမှ သက်သေတကျဦး၊

၁) Clement of Rome (အေဒီ ၉၀) က အရိပ်အမြွတ်မျှ ရည်ညွှန်းသည်။

၂) စမုရနမှ PolyCarp, Phillippians 7 (အေဒီ ၁၁၀ - ၁၄၀) က ၁ယောကို ကိုးကားထားသည်။

၃) Justin artyr \ Dialogue 123:9 (အေဒီ၁၅၀ - ၁၆၀)၁ယောကို ကိုးကားထားသည်။

၄) ၁ယော၏ အရိပ်အမြွတ်အား အောက်ပါအရေးအသားများ၌လည်းတွေ့ရသည်။

(က) အန္တီအုတ်မြို့မှ Ignatius ထိုသူရေးသားသောနှစ်အတိကအကျမသိနိုင်သော်လည်း အေဒီ ၁၀၀ထက် စောသည်။)

(ခ) ဟေရပေါလိမြို့မှ Papias အေဒီ ၅၀-၆၀ အကြားမွေးဘွား၍ အေဒီ ၁၅၅တွင် မာတုရသေခြင်းဖြင့် အသတ်ခံရ သည်။

၅) ၁ယောကို ရေးသားသူမှာ ယောဟန်ဖြစ်ကြောင်း Irenaeus of Lyons (အေဒီ ၁၃၀-၂၀၂)က မှတ်ယူသည် အယူလွဲမှားသူတို့အား ဆန့်ကျင်သည့် စာစောင် ၅၀ ရေးသားခဲ့သော Tertullian ကလည်း ၁ယောကို မကြာခဏကိုးကားသည်။

၆) ၁ယောကိုရေးသားသူမှာ ယောဟန်ဖြစ်ကြောင်း မှတ်ယူသည့် အစောပိုင်းရေးသားသူတို့မှာ Clement , Origin နှင့် Dionysius, (Alexandiria, the Muratorian Fragment) အေဒီ ၁၈၀-၂၀၀ နှင့် Eusebius (တတိယရာစုနှစ်)တို့ဖြစ်သည်။

၇) Jerome (စတုတ္ထရာစုနှစ်ဝက်)ကလည်း ယောဟန်ဖြစ်ကြောင်းအတည်ပြု၍ ထိုကာလ၌ မိမိခံယူချက်နှင့် ဆန့်ကျင်သူများရှိနေကြောင်းဝန်ခံထားသည်။

၈) Theodore of Mopsuestia, Bishop of Antioch (အေဒီ - ၃၉၂ -၄၂၈) ကမူ ယောဟန် သည် ကျမ်းရေးသူ မဟုတ်ဟု ငြင်းဆိုထားသည်။

(ဂ) အကယ်၍ ရှင်ယောဟန်မှန်သော် ယောဟန်နှင့်စပ်လျဉ်း၍ အောက်ပါအချက်များသိထားသင့်သည်။

၁) အကယ်၍ - ရှင်ယောဟန်မှန်သော် ယောဟန်နှင့်စပ်လျဉ်း၍ အောက်ပါအချက်များသိထားသင့်သည်။

၁) ယောဟန်သည် ဇေဗေဒနှင့်ရှာလုံတို့၏သားဖြစ်သည်။

၂) မိမိအကိုယာကုပ်နှင့်ဂါလိလဲတွင် တံငါအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်သည်။ (လှေအချို့ ပိုင်ဆိုင် ဘွယ် ရှိသည်)

၃) ထိုသူ၏မိခင်များ - မယ်တော်မာရီ၏ညီမဖြစ်သည်ဟု ယုံကြည်သည်လည်းရှိသည် (ယော - ၁၉:၂၅ မာကု - ၁၅-၂၀)။

၄) အောက်ပါအချက်များအားဖြင့် ထိုသူသည် ဥစ္စာကြွယ်ဝသူဖြစ်ကြောင်းထင်ရှားလေသည်။

(က) ထိုသူ၌သူငှားတို့ရှိခြင်း (မာကု ၁၃:၂၀)

(ခ) လှေအချို့ရှိခြင်း

(ဂ) ယေရုရှလင်၌ အိမ်ရှိခြင်း

၅) ယေရုရှလင်မှ ယစ်ပုရောဟိတ် အိမ်သွားရာလမ်း၌ တည်ရှိရာ ထိုသူမှာ ထင်ရှားသူတဦးဖြစ်ကြောင်း ဖော်ပြသည်။
(ယော ၁၈: ၁၅ - ၁၆)

၆) ထိုသူသည် မယ်တော်မာရီအားစောင့်ရှောက်၍ အပ်နှံခံရသူဖြစ်သည်။

ဃ) ကနဦးအသင်းတော် ရာဇဝင်များက ခြွင်းချက်မရှိသက်သေခံသည်မှာ - ယောဟန်သည် အခြားသော တမန်တော်များထက်သာ၍သက်တမ်းရှည်စွာနေရပြီး ယေရုရှလင်၌မယ်တော်မာရီ သေဆုံးပြီးနောက် အာရှမိုင်းနားသို့ ပြောင်း ရွှေ့၍ ဖေကံမြို့၌ အခြေချပြီးနောက်ပိုင်းမတ်မုကျွန်းသို့ နှင်ထုတ်ခြင်းခံရကာ နောက်ပိုင်းပြန်လွတ်ပြီး ဖေကံမြို့သို့ ပြန်လှည့်လာသည်ဟု ဆိုသည် (Eusebius က Polycarp, Papias နှင့် Irenaeus ကိုကိုးကားထားသည်။)

၂။ မျက်မှောက်ခေတ်ကျမ်းတတ်များ

က) မျက်မှောက်ခေတ်ကျမ်းတတ်အများစုက - ယောဟန်၏ရေးသားဟန်များဖြစ်သည့် အထူးသဖြင့် - စာစု၊ ဝေါဟာရ နှင့် သဒ္ဒါ ဖွဲ့စည်းပုံအားလုံးကို အလားတူဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။ လုံးလုံးလျားလျားခြားနားသည့် ဥပမာကောင်းတစ်ခုအနေဖြင့် အရေးအသား ဝိသေသတို့မှာ သေခြင်းနှင့်ရှင်ခြင်း၊ သမ္မာတရားနှင့် မှားယွင်းသော အမှုတို့ဖြစ်သည်။ အလားတူ ထင်ရှားသည့် နှစ်ပိုင်းတော်ပြချက်တို့ကို Dead Sea Scroll နှင့် Gnostic အရေးအသားတို့၌ လည်းတွေ့ရသည်။

ခ) ယောဟန်နှင့် ဤကျမ်းငါးကျမ်းအကြားဆက်စပ်ပတ်သက်မှုနှင့်စပ်ဆိုင်၍ အယူအဆအမျိုးမျိုးလည်းရှိသည်။ အချို့အုပ်စုများမှ ကျမ်းရေးသူသည် တစ်ဦးတည်း၊ နှစ်ဦး၊ သုံးဦးအချို့သည်ဖြင့် ခံယူသည်လည်းရှိသည်။ ဖြစ်နိုင်ချေရှိသော အနေအထားသည် ယောဟန်၏ အရေးအသားများမှာ လူတစ်ဦးတည်း၏ ဆင်ခြင်မှုမှ ရလဒ်သာ ဖြစ်ကြောင်း တွေ့ရသည်။

ဂ) ကျွန်ုပ်တို့ယုံကြည်လက်ခံသည်မှာလည်း ကျမ်းငါးကျမ်းလုံးကို ယောဟန်ကသာ အမှုတော်ကို ဖေကံ၌ ထမ်းဆောင် သည့် အချိန်ထိတိုင်ရေးသားခဲ့သည်ဟု ယုံကြည်သည်။

၃။ ဤကျမ်းရေးသူကဏ္ဍမှာ အနက်ပြန်ခြင်းသဘောသာဖြစ်၍ ဝိညာဉ်တော်မူတ်သွင်းခြင်းမဟုတ်ရာ အမြင့်ဆုံးသော ကျမ်းရေးသူမှာ ဘုရားသခင်ကိုယ်တော်တိုင်သာ ဖြစ်ကောင်းဆိုဘွယ်ရှိလေသည်။

နေ့စွဲ - ဤအချက်သည် ကျမ်းရေးသူနှင့် ဆက်နွယ်မှုရှိကြောင်းထင်ရှားသည်။

က။ ဤစာစောင်များကို (အထူးသဖြင့် ရှင်ယောဟန်ဩဝါဒ - ပဌမစောင်) တမန်တော်ယောဟန်ရေးသည်မှန်လျှင် ပထမရာစုနှစ်နှင့်အနီးဆုံးအချိန်ကာလအတွင်းဖြစ်ပေမည်။ သီဩလော်ဂျီဆိုင်ရာ/အတွေးအခေါ်ဆိုင်ရာ မှားယွင်း သည့် Gnostic တို့သည် ထကြွရာအချိန်ဖြစ်ပြီး ဤဩဝါဒစာ ပထမစောင်ရေးသားချိန်နှင့်လည်း ကိုက်ညီမှုရှိရာ အသက်ကြီးပြီဖြစ်သော ထိုသူကငယ်ရွယ်သော ယုံကြည် သူများအား သွန်သင်ခြင်းအဖြစ် နားလည်ရသည်။ Jerome ၏ အဆိုအရ ယောဟန်သည် သခင်ယေရှုကားတိုင်၌ ရိုက်ထိုးခံရပြီးနောက်ပိုင်း ၆၈နှစ်တိုင်တိုင် နောက်ထပ် အသက်ရှင်သည်ဟုဆိုသည်။ ရာဇဝင်နှင့်ကိုက်ညီဟန်လည်းရှိသည်။

ခ။ A.T Robertson ကမူ ၁ယောကို အေဒီ ၈၅-၉၅အတွင်းရေးပြီး ခရစ်ဝင်ကျမ်းကို အေဒီ ၉၅၌ ရေးသည်ဟု ဆိုသည်။

ဂ။ I.Howard Marshall ၏ *The New International Commentary Series on 1 John* ၌ အေဒီ ၆၀-၁၀၀ ကာလသည် ယောဟန်အရေးအသားတနေ့စွဲကာလဖြစ်ကြောင်း မျက်မှောက်ခေတ်ကျမ်းတတ်များက ခန့်မှန်း ယူဆကြသည်။

ကျမ်းလိပ်နမူနာ -

က။ ရာဇဝင်များအဆိုအရ - ဤစာစောင်သည် ရောမပိုင်နက်ဖြစ်သော အာရှမိုင်းနား (တူရကီအနောက်ဘက်)အဓိကကျသော ဖေကံမြို့ ဟု ယူဆသည်။

ခ။ အာရှမိုင်းနားရှိ အသင်းတော်အုပ်စုများနှင့် မှားယွင်းသောဆရာများ ပတ်သက်သည့် ပြဿနာအတွက်-ကျိစားစောင်ကိုပေး ပို့ဟန်ရှိသည့်(ကောလောသံနှင့်ဖေကံကဲ့သို့)

- ၁။ ထို Gnostic တို့အားယေရှုသည် ဘုရားဧကန်ဖြစ်ကြောင်းလက်သော်လည်း လူ့ဇာတိအပြည့်အဝယူထားကြောင်း ကိုမူငြင်းပယ်သည်။
- ၂။ အသက်တာပိုင်းမလိုအပ်ဟုလက်ခံသည့် ဤ Gnostic တို့ကအသက်တာလိုက်လျှောက်မှုအပိုင်းကို ခွဲထုတ်ဖယ် ရှားထားသည်။
- ၃။ Augustine (အေဒီ လေးရာစု) ကမူ-ကျမ်းစာစောင်သည် ပါရန (ဗာဗုလုံ) သို့လိပ်မူသည်ဟုဆိုသည်။ ထိုသူ၏ ယူဆချက်အား Cassiodrus (အောက်ရာစုတင်စာပိုင်း) ကဆက်ခံယုံကြည်ထားသည်။ ၂ ယော-၁ မှ မြတ်သော သခင်မ စာစုနှင့်၁ပေ - ၅:၁၃ မှ “ဗာဗုလုံမြို့၌ရှိသောအသင်းတော်” စာစုကို - ရှုတ်ထွေးခြင်းဖြစ်တန်သည်။
- ၄။ အေဒီ-၁၈၀-၂၀၀အတွင်း ရေးသားထားသော အစောပိုင်းကျမ်းဂန်စာရင်းဝင် Muratorian fragment ၌ ဤစာတစ်စောင်သည် ယောဟန်အနောက်လိုက်တပည့်များကို ဘိရှော့များအား လိပ်မူရေးသားသည်ဟု ခံယူသည်။

မှားယွင်းသော အယူဝါဒ

- က။ ဤစာစောင်သည် မှားယွင်းသော သွန်သင်ချက်များကို တန်ပြန်ဆန့်ကျင်ကြောင်းထင်ရှားသည်။ (ဆိုလျက်ပင်.....၁:၆ နှင့် ဆိုသောသူသည်.....၂:၉ ၄:၂၀ (ပြစ်တင်စကား)
- ခ။ မှားယွင်းသော အယူဝါဒတို့၏ အခြေခံယူချက်အချို့ကို ဤစာစောင်ထဲ၌ ဖော်ပြသည်ကိုတွေ့ရသည်။
 - ၁။ ယေရှုခရစ်တော်လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ခြင်း
 - ၂။ ကယ်တင်ခြင်းအတွက် ယေရှုခရစ်တော်သာလျှင် အဓိက မဏ္ဍိုင်ဖြစ်သည်ကိုငြင်းပယ်ခြင်း
 - ၃။ တော်လျော်သော ခရစ်ယာဉ် အသက်တာပိုင်းကို လျစ်လျူခြင်း၊
 - ၄။ ဉာဏ်ပညာပိုင်းကို ဦးစားပေးခြင်း
 - ၅။ တသီးတခြားစနစ်သို့ တိမ်စောင်းနေခြင်း။
- ဂ။ ပထမရာစုနှစ်မှ အနေအထား

ပထမရာစုနှစ်မှ ရောမကမ္ဘာမှာ - အရှေ့တိုင်းနှင့်အနောက်တိုင်းကြားဒဿနအတွေးအခေါ်ပုံစံကာလဖြစ်သည်။ ဂရိနတ် ဘုရားများ နှင့် ရောမနတ်ကွန်းများမှာ မတော်လျော်ဟု ထင်မှတ်လာသည်။ ဘာသာတရားတို့၏နက်နဲ ဆန်းကြယ် မှုတို့မှာ ကျော်ကြားလူကြိုက်များပြီး ဘုရားနှင့်တဦး၏ ဆက်သွယ်ပတ်သက်မှုနှင့် ဆင်ခြင်တုံတရား တို့ကြောင့် ဖြစ် သည်။ ဂရိတို့၏ ဆင်ခြင်တုံပညာမှာ ကျော်ကြားမှုရှိပြီးအခြားလောကရှုထောင့်များနှင့် ပေါင်းစပ်မှုရှိသည်။ ခရစ်ယာန် ယုံကြည်မျိုးမပါပဲ ကမ္ဘာ့ညွန့်ပေါင်းဘာသာရေးဖြစ် လာသည်။ (တခုတည်းသော လမ်းခရီးမှာ ယေရှု ခရစ်တော် သာ ဖြစ်ပါ၏ ယော -၁၄:၆)။ ဤအယူမှားတို့၏ တိကျသော နောက်ကြောင်းမှာ မည်သို့ပင်ရှိစေကာမူ - ခရစ်ယာန် ယုံကြည် ချက်ကို ကျဉ်းမြောင်းဟန်ပြုရန်အားထုတ်၍ အယူမှားမှုကိုမှာ ကျယ်ပျံ့သော ဂရိရောမလူ လူတို့အတွက် လက် ခံနိုင်ဘွယ်ရာ ဖြစ်လာသည်။
- ဃ။ ယောဟန်လိပ်မူဖော်ပြသော Gnostic တို့နှင့် စပ်လျဉ်း၍ ဖြစ်နိုင်ချေရှိသော ဖော်ပြချက်၊
 - ၁။ အစပြုလာသည့် Gnostic အယူဝါဒ Gnostic
 - က) ပထမရာစုနှစ်တွင် အစပြုလာသည့် အယူဝါဒ၏ အခြေခံသွန်သင်ချက်မှာ (ထာဝရကာလ နှင့် စပ်ဆိုင်၍) ဝိညာဉ်အရာနှင့် ရုပ်ဝတ္ထုအရာအကြားဒွန်တွဲဖော်ပြချက်ပေါ် အခြေပြုထားသည်။ ဝိညာဉ်ဆရာ (မြင့်မြတ် သောဘုရား) အား ကောင်းသောအရာအဖြစ်ခံယူ၍ ရုပ်ဝတ္ထုအရာမှန်သမျှမှာ အလွန်ဆိုးယုတ်သည်။ ဤနှစ်မျိုးပိုင်းခြား ခြင်းသည် ‘ပလေတို’၏ အတွေးအခေါ် နာမ်ဝါဒနှင့်ခန္ဓာပိုင်းဆိုင်ရာ၊ ကောင်းကင်အရာနှင့်မြေကြီးအရာ၊ မမြင်နိုင် သောအရာနှင့် မြင်နိုင်သောအရာတို့နှင့် အလားတူဖြစ်ဟန်ရှိသည်။ ထိုးထွင်းသိနားလည်ခြင်း၏အရေးပါပုံကိုလည်း အလွန်ပုံကြီးချဲ့လာကြပြီး (စကားဝှက်သို့မဟုတ် လျှို့အမှတ်တသားတခုခုဖြင့် သားကောင်းကင်တမန် သရုပ် ကိုကျော် လွန်၍ (aeons) ဘုရားထံရောက်မည်ဟု ခံယူခြင်း ထိုအရာ ကသာ ကယ်တင်ခြင်းအတွက် လိုအပ်သော အရာဟု ဆိုသည်။
 - ခ) ၁ယောရေးသားရခြင်းနောက်ခံ၌ အစပြုလာသည့် Gnostic အယူဝါဒပုံစံ နှစ်မျိုးရှိကြောင်း ထင်ရှားသည်။
 - (၁) Docetic Gnostic အယူတို့က ယေရှု၏လူသားဧကန်ဖြစ်ခြင်းကိုငြင်းဆိုသည်။ အကြောင်းမှာ ရုပ်ဝတ္ထုဟူသည်ဆိုးယုတ်သည်ဟု ခံယူသောကြောင့်ဖြစ်သည်။

(၂) Cerinthian Gnostic အယူတို့ကမူ - ယေရှုသည် ကောင်းကင်တမန် aeons အဆင့်သာဖြစ်ပြီး ကောင်းမြတ်သော ဘုရားနှင့် ဆိုးယုတ်သောမြေကြီးဆရာကြားအလယ်အလတ်၌သာရှိသည်ဟု ခံယူသည်။ ဤရစ်တော်၏ ဝိညာဉ်သည် လူဖြစ်သော ယေရှု၏ ဗဟိုဇံခံခြင်း၌ ကိန်းဝပ်၍ ကားတိုင်၌ ရိုက်ထားခြင်းမခံရ မိစ္ဆာနဲ့ခွါသွားသည်ဟုဆိုသည်။

(၃) ဤနှစ်ဖွဲ့လုံးက ခြိုးခြံသည့်လမ်းစဉ်ကိုကျင့်သုံးကြသည်။(ခန္ဓာ၏ တောင်းဆိုမှုမှန်သမျှသည် ညစ်ညူးသောအရာဖြစ်သည်။ကောင်းသောအသက်တာ မလိုအပ်ဟုဆိုသောအခြားအဖွဲ့ကမူ (ခန္ဓာကတောင်း သည့် အရာမှန်သမျှ ဖြည့်ဆည်းရန်) ခံယူပြန်သည်။ ထိုပထမရာစုနှစ်မှ Gnostic အယူစနစ်ဖွဲ့ပြီးမှ သက်သေအထောက်အထားရေးသားမှုမရှိချေ။ ဒုတိယရာစုနှစ်လက်ရောက်မှသာ အထောက်အထားများတွေ့လာရသည်။ နောက်ဆက်တွဲဖော်ပြပါ စာအုပ်တို့၌ Gnostic နှင့် စပ်ဆိုင် အကျယ် တဝန် လေ့လာနိုင်သည်။

(က) Hans Jonas ၏ *The Gratic Religion* (Beacon Press)

(ခ) Elaine Pagels ၏ *The Gnostic Gospels* (Random Hosue)

(ဂ) Andrew Helmbold ၏ *The Nag Hammadi Gnostic Texts and the Bible.*

၂။ အယူမှားဝါဒအရင်းအမြစ်အခြားဖြစ်နိုင်ခြေတခုကို Ignatius က Smyrmaeans iv-v ၌ တင်ပြရာ၌ထိုသူတို့သည် ယေရှု၏ လူကတိခံယူခြင်းအား လက်မခံပဲ ကောင်းသော အကျင့်မလိုအပ်သည့် အသက်ရှင်မှုမျိုးဖြင့် အသက်ရှင်မည် ဟုဆိုမည်။

၃။ အယူမှားဝါဒ၏ နောက်တဖန်ဖြစ်နိုင်တာတခုကို Irenaeus ၏ *Against Heresies XXII* မှ သိခွင့်ရသော အရာဖြစ်သည်။ ထိုသူသည် Simon Samaritan ၏ နောက်လိုက်ဖြစ်၍ ထိုးထွင်းသိမြင်ခြင်းကို ထောက်ခံသူဖြစ်သည်။

c။ ယနေ့မျက်မှောက်ခေတ်အယူမှားဝါဒ

၁။ သမ္မာတရားအပေါ်အခြားသော တွေးခေါ်ခံယူချက်များ ဖြည့်စွက်လာသော် ထိုအယူမှားဝါဒ ဝိညာဉ်သည် မျက်မှောက်၌ ရှိ၍ နေသည်။

၂။ တစ်ဦးချင်းမိတ်သဟာယနှင့်အသက်တာပိုင်းယုံကြည်မှုကို ဖယ်ရှားသော် ထိုအယူမှားဝါဒဝိညာဉ်သည် မျက်မှောက် ၌ ရှိနေ သည်။

၃။ သမ္မာတရားအားသိကျွမ်းခြင်းအား ဖယ်ရှားသော် ထိုအယူဝါမှားဝါဒဝိညာဉ်သည် မျက်မှောက်၌ ရှိ၍နေသည်။

၄။ အသက်တာပိုင်းကောင်းမွန်စွာ လျှောက်လှမ်းမှုက ဖယ်ရှားသော် ထိုအယူမှားဝါဒ ဝိညာဉ်သည် မျက်မှောက်၌ ရှိ၍ နေသည်။

ရည်ရွယ်ချက်

က။ ယုံကြည်သူတို့အတွက် လက်တွေ့ကျသော ဦးတည်ချက်ပါဝင်သည်။

၁။ ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှာ (၁:၄)

၂။ အလင်း၌ကျင်လည်အသက်ရှင်ရန်၊ (၁:၇ :၂:၁)

၃။ တဦးနှင့်တဦးချစ်ခြင်း၌ (၄:၇-၂၁) တည်စေရန် (သတိပေးရန်)နှင့် ဤလောကကိုမချစ်ရန် (၂:၁၅-၁၄)

၄။ ခရစ်တော်၌ ၎င်းတို့၏ ကယ်တင်ခြင်း အာမခံချက်ကိုပေးရန် (၅:၁၃)

ခ။ ယုံကြည်သူတို့အတွက်ခံယူချက်ဦးတည်ရာ ပါဝင်သည်။

၁။ ယေရှုဘုရားဖြစ်ခြင်းနှင့် လူသားဖြစ်ခြင်းအား တသီးတခြားခံယူသောအမှားကို ချေပငြင်းဆန်ရန်

၂။ ကောင်းမွန်သော အသက်တာ ကင်းမဲ့သည့်ဉာဏ်ပေါ်အခြေပြုခြင်းနှင့် ဝိညာဉ်သဘောအားသီးခြားခံယူသော အမှားကိုချေပ ငြင်းဆန်ရန်၊

၃။ အခြားသူများနှင့်မရောနှောပဲ သီးသန့်ကျင့်ကြံခြင်းဖြင့်ကယ်တင်ခြင်းရနိုင်သည်ဟူသော ခံယူချက်အမှားကို ချေပ ငြင်းဆန်ရန်

ဖတ်ရှုရန်လမ်းညွှန် - တစ်

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်ရာသမ္မာကျမ်းစာအပေါ်သင်အနက်ဖွင့်ဆိုမှုသည် သင့်၌သာ တာဝန်ရှိ ပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့်အလင်းထဲ လျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းပင် အဓိကကျပါသည်။

ရှင်ယောဟန်သြဝါဒပထမစောင် ၁:၁ - ၂:၂

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
အသက်ရှင်သောနှုတ်ကပတ်တော်	ကြားလျက်မြင်လျက်စမ်းသပ်ခဲ့ပြီး နှုတ်ကပတ်တော်၏	လူ့ဇာတိခံယူခြင်းနှင့် သောဆရာ ခမည်းတော်နှင့်လည်းကောင်းသားတော်နှင့် လည်းကောင်း	အဖွင့်နိဒါန်း အသက်ရှင်သောနှုတ်ကပတ်တော်	
	မိတ်သဟာရဖွဲ့ခြင်း			
၁:၁-၄	၁:၁-၄	၁:၁-၄	၁:၁-၄	
ဘုရားသခင်သည်အလင်းဖြစ်တော်	ကိုယ်တော်နှင့်မိသဟာရဖွဲ့ခြင်း	ဘုရားသခင်သည်အလင်းဖြစ်တော်အလင်း	အပြစ်နှင့်စပ်လျှင်းမှန်သော	အပြုအမူ
၏	အစေခံ		မူ၏	
၁:၅-၁၀	၁:၅-၂၂	၁:၅-၁၀	(၁:၅-၂:၂၈)	
	မူ့ဦးစွာသောအနေအထားဖြင့်သည့်အပြစ်		နှင့် ကွဲကွာခြင်း	
		၁:၈-၁၀	၁:၈-၂၂	

ဖတ်ရှုရန် လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်ရာ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာ တာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့်အလင်းထဲ လျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ် တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

သီသြလော်ဂျီနောက်ခံ

က။ ဤကျမ်းပိုဒ်သည် ရှင်ယောဟန်ခရစ်ဝင်၏ အဖွင့်နိဒါန်းနှင့် ဆက်စပ်မှုရှိနေသည် (၁:၁-၁၈ ဖန်ဆင်းခြင်းမတိုင်မီ)၊ ကမ္ဘာဦး ၁:၁ (ဖန်ဆင်းခြင်း)နှင့်လည်း ဆက်နွယ်နေသည်။ သို့သော်လည်းဤနေရာ၌မူ သခင်ယေရှု၏ အမှုတော်မြတ် အစပြုခြင်း ကို ရည်ညွှန်းသည်။

ခ။ အောက်ပါအချက်များကို အထူးဦးတည်ထားသည်။

က) လူတိုင်း၏ ခံစားမှုမျိုးဖြစ်သော အကြား၊ အမြင်၊ ထိတွေ့မှုနှင့် ဆက်စပ်နေသည်။ (အခန်းငယ် ၁ယ၃) ယေရှုသည် - လူသားစင်စစ်ဖြစ်၍ ခန္ဓာအသွေး အသားနှင့်ဖြစ်သည်။

ခ) ယေရှုနာမတော်။

(၁) အသက်ရှင်သော နှုတ်ကပတ်တော် (အခန်းငယ် - ၁)

(၂) သားတော်ယေရှုခရစ် (အခန်းငယ် - ၃)

၂။ နာစရက်မြို့သား ယေရှုဘုရားဖြစ်ခြင်း

က) ရှေ့မဆွကပင်တည်ရှိခြင်း (အခန်းငယ် ၁-၂)

ခ) လူ့ဇာတိခံယူခြင်း (အခန်းငယ် - ၂)

ဤသမ္မာတရားက Gnostic မှားယွင်းသော တရားများ၏ လောကမြင်အားတိုက်ရိုက်ဆန့်ကျင်ထားသည်။

ဝါကျဖွဲ့ထုံး

က။ အခဏ်းငယ် ၁-၄

၁။ ဂရိသဒ္ဒါဖွဲ့စည်းမှုအရ - အခဏ်းငယ် ၁-၃သည် ဝါကျတကြောင်းတည်းဖြစ်သည်။

၂။ အခဏ်းငယ် ၃မှ “ပြသခြင်း”သည် အဓိကကျသော ကြိယာဖြစ်သည်။ တမန်တော်၏ ဟောပြောချက် ပါဝင်မ အပေါ် အထူး ပြုထားသည်။

၃။ အခဏ်းငယ် ၁ရှိ ဆက်စပ်နေသော အချက်လေးချက်ကိုရှေ့၌ဖော်ပြခြင်းဖြင့် အထူးပြုထားကြောင်း နားလည် စေသည်။

က) “ရှေးဦးစွာကပင်ဖြစ်၍”

ခ) ငါတို့သည် ကိုယ်တိုင်ကြားလျက်

ဂ) ကိုယ်မျက်စိနှင့်မြင်လျက်

ဃ) စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော

၄။ အခဏ်းငယ် - ၂သည်-ခရစ်တော်၏ လူ့ဇာတိခံယူခြင်းနှင့် စပ်လျဉ်း၍ ကြားညှပ်ရင်းလင်းချက် တခု ဖြစ်ဟန် ရှိသည်။ အကြောင်းမှာ သဒ္ဒါသဘော တရားအရ အလေးထားစေလိုသော သဘော၌ နေရာတကျ မရှိ၍ဖြစ်သည်။

၅။ အခဏ်းငယ် ၃နှင့်၄မှာ ယောဟန်၏ ကြွေးကြော်ချက်ဖြစ်သော မိသဟာယနှင့် ဝမ်းမြောက်ခြင်းရည်ရွယ်ချက်၏ အနက်ဖြစ်သည်။ တမန်တော်၏ မျက်မြင်သက်သေဖြစ်ခြင်းသည် ကနဦးအသင်းတော်၏ စံနှုန်းတခုဖြစ်၍ ကျမ်းဂန်စာရင်းဝင်ရန်ဖြစ်သည်။

၆။ အခဏ်းငယ် - ၁မှ ကြိယာအသုံးအနှုန်းမှာအောက်ပါအတိုင်းတွေ့ရသည်။

က) Imperfect (ရှေ့မဆွကတည်ရှိခြင်း)

ခ) Prefect, perfect (သမ္မာတရား၌တည်ခြင်း)

ဂ) Aorist, aorist (အထူးပြုသောသာသာကေများ)

ခ။ အခဏ်းငယ် ၁:၅ - ၂:၂

၁။ ၁:၅-၂:၂ မှ နာမ်စားများ၌ သဲသဲကွဲကွဲမရှိလှသော်လည်း အခဏ်းငယ် ၅မှလွဲ၍ အားလုံးနီးပါးသည် ခမည်းတော် ကို ရည်ရွယ်ထားသည်။ (ဇဖက် ၁:၃ - ၁၄ နှင့်အလားတူဖြစ်သည်။)

၂။ “လျှင်”ဟူသောအသုံးအနှုန်းအားလုံးမှာ Third Class Conditional Sentences ဖြစ်၍ ဖြစ်နိုင်ခြေရှိ သော လုပ်ဆောင်မှု ဖြစ်သည်။

၃။ အောက်ပါအချက်များကြား၌ သီဩလော်ဂျီဆိုင်ရာ ခြားနားမှုများမှာ ထူးခြားချက်ဖြစ်သည်။

က။ ပစ္စုပ္ပန်ကာလပြကြိယာနှင့် အပြစ်ကို ရည်ညွှန်းသည်။ Aorist အသုံးအနှုန်း

ခ။ အနည်းကိန်းနှင့် အများကိန်း ‘အပြစ်’နှင့် ‘အပြစ်များ’

မှားယွင်းသော ခံယူချက်များ

က။ မှားယွင်းသော ခံယူချက်များရှိနေကြောင်းကို ၁:၆,၈,၁၀, ၂:၄,၆,၉ တို့၌တွေ့ရသည်။

ခ။ အခဏ်းငယ် ၅-၁၀တွင် ဘုရားကိုသိခြင်း (သီဩလော်ဂျီ) ဘုရား၏ နောက်တော်သို့ လိုက်လျှောက်ခြင်း (အသက်တာပိုင်း) မှ ဝေးကွာစေရန် အားထုတ်မှုများရှိနေကြောင်းတွေ့ရသည်။ ထို အချက်များက Gnostic တို့ အထူးပြုသော ဉာဏ်ပညာပိုင်းကို မြင်သာစေသည်။ ဘုရားကိုသိသောသူတို့၌ အသက်တာ လျှောက်လှမ်းမှုတွင် ဘုရား၏ သွင်ပြင် လက္ခဏာ ဖော်ဆောင်ရမည်ပင်။

ဂ။ အခဏ်းငယ် - ၁:၈-၂:၂ အား ၃:၆-၉ နှင့် ဟန်ချက်ညီစေရန် လိုအပ်သည်။ အကြွေစေ့တစေ့၏ ကျောချင်းကပ်နေသော နှစ်ဘက်မျက်နှာကဲ့သို့ဖြစ်သည်။ အောက်ပါနှစ်ချက်အား ချေပတန်ပြန်ခြင်းဖြစ်တန်သည်။

၁။ သီဩလော်ဂျီဆိုင်ရာအမှား (အပြစ်မရှိကြောင်း)

၂။ အသက်တာပိုင်းအမှား (အပြစ်သည်- အဓိကမကျကြောင်း)

ဃ။ ၁ယောဟန် ၂:၁၂သည် အပြစ်ကိုပေါ့လျော့စွာခံယူခြင်းနှင့် မကြာခဏဖော်ပေါက်သည့်ပြဿနာများဖြစ်သည့် ခရစ်ယာန် တရားစီရင်ခြင်း၊ ထုံးတမ်း ဥပဒေများ အကြား ဟန်ချက်ညီစေရန် အားထုတ်ထားပုံရှိသည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် - ၁:၁-၄ ‘ရှေ့ဦးစွာကပင်ဖြစ်၍ ငါတို့သည်ကိုယ်တိုင်ကြားလျှက်ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ စမ်းသပ်ခဲ့ပြီးသော အနာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်နှင့်ဆိုင်သော အရာကို သင်တို့အားပြသကြ၏။ ထိုအသက်သည်ထင်ရှားခဲ့ပြီ ငါတို့သည်လည်းမြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဆူး၍ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏။ ငါတို့သည် ခမည်းတော်နှင့်၎င်း သားတော်ယေရှုခရစ်နှင့်၎င်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍သင်တို့သည် ငါတို့နှင့် မိသဟာယအဖွဲ့စေခြင်းငှာ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အား ပြသကြ၏။ သင်တို့၏ ဝမ်းမြောက်စရာ အကြောင်းစုံလင်စေခြင်းငှာလည်း ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။’

၁:၁ ဖြစ်၍ နပုလ္လိင်နာမ်စားဖြင့်စာစောင်ကိုအစပြုထားသည်။ အောက်ပါဖော်ပြပါ ဘုရားသခင်၏ သတင်းစကား အသွင် အပြင် နှစ်မျိုးကို နားလည်စေသည်။

- ၁။ ယေရှုနှင့်စပ်ဆိုင်သောသတင်းစကား
- ၂။ ပုဂ္ဂိုလ်ဖြစ်သော ယေရှုကိုယ်တော်တိုင်

ဝမ်းမြောက်ဘွယ်သတင်းဟူသည် သတင်းစကားတခုပုဂ္ဂိုလ်တော်မြတ်နှင့် အသက်တာတစ်ခုပင်ဖြစ်သည်။

▣ “ကပင်” Imperfect Indicative ဖြစ်သည်။ ယေရှုသည်ရှေ့မဆွကပင်တည်ရှိကြောင်း ညွှန်ပြသည် (ယောဟန်၏ အထပ်ထပ်အဖန်ဖန်ဖော်ပြချက် (၂ယော ၁:၁၊ ၁၅၊ ၃:၁၃၊ ၈:၅၇-၅၈၊ ၁၇:၅)) ကိုယ်တော်သည် ဘုရားဖြစ်ကြောင်းအခိုင်အမာ ရပ်တည် ဘော်ပြခြင်းဖြစ်သည်။ ယေရှုသည် ခမည်းတော်ကို ထင်ရှားစေသည်။ အကြောင်းမှာ အစအဦးကပင် ဘုရားသခင်နှင့်အတူ ရှိတော်မူသောကြောင့်တည်း။

▣ အစအဦး - ကမ္ဘာဦး ၁ နှင့် ယော၁ အား အရိပ်အမြွက်ဖော်ပြသည်။ သို့သော် ဤနေရာတွင်မူ သခင်ယေရှု၏ အမှုတော်ဖြင့် အစပြုခြင်းကိုရည်ညွှန်းသည်။ (အထူးဆွေးနွေးချက်-Arche ယော ၁:၁ကိုရှု) ယေရှုကြွလာခြင်းသည် အစီအစဉ် နံပါတ်(၂) မဟုတ်ပေ။

ဝမ်းမြောက်ဘွယ်သတင်းသည် ဘုရားသခင်၏ အစဉ်အမြဲရှိနေသော ရွေးနှုတ်ကယ်တင်ခြင်းဖြစ်သည် (ကမ္ဘာဦး ၃:၁၅ တမန် တော်၂:၂၃၊ ၃:၁၈၊ ၄:၂၈၊ ၁၃:၂၉)။ ဤကျမ်းချက်မှ ဤစာစုသည် သခင်ယေရှုနှင့် ဆယ်နှစ်ယောက်သော တပည့်တော်တို့ ဦးစွာ ဆုံတွေ့မှုကို ရည်ညွှန်းသည်။

ယောဟန်က ဤအစအဦး (arche) ကို မကြာခဏအသုံးပြုသည်။ ဖော်ပြချက်အများစုကို အခြေခံအားဖြင့် ကဏ္ဍ နှစ်ခု ဖော်ပြသည်။

- ၁။ ဖန်ဆင်းခြင်းမှ အစပြု၍
 - က။ ယော ၁:၁၂ (အစဦး၌ပင်ရှိသော ယေရှု)
 - ခ။ ယော ၈:၄၄ ၊ ၃:၃၈၊ ၃:၈ (မာန်နတ်သည် အစအဦးကပင် အသက်သတ်သောသူ မုသား၏အဘ)
 - ဂ။ ဗျာဒိတ် ၃:၁၄၊ ၂၁:၆၊ ၁၂ (အစနှင့်အဆုံးဖြစ်တော်မူသော ယေရှု)
- ၂။ ယေရှု၏လူ့ဇာတိခံယူခြင်းနှင့် အမှုတော်မြတ် - အစပြုချိန်
 - က။ ယော ၈:၂၅၊ ၁ယော ၂:၇ (နှစ်ကြိမ်) ၃:၁၁ ၊ ၂ယော ၅:၆ (ယေရှု၏ဩဝါဒ)
 - ခ။ ယော-၁၅:၂၇ ၊ ၁၆:၄ (ယေရှုနှင့်အတူ)
 - ဂ။ ၁ယော ၁:၁ (ယေရှု၏ အမှုတော်မြတ်အစပြုသည်မှစ၍)
 - ဃ။ ၁ယော ၂:၁၃၊ ၂၄ (နှစ်ကြိမ်) (ယေရှု၌ ၎င်းတို့၏ယုံကြည်ခြင်းမှစ၍)
 - င။ ယော ၆:၆၄ (ယေရှုက ၎င်းတို့၏ ငြင်းပယ်ခြင်းမှအစပြု၍)

အထူးဆွေးနွေးချက်ခေါင်းစဉ် “ရှင်ယောဟန်ခရစ်ဝင်နှင့် ရှင်ယောဟန်သြဝါဒစာပထမစောင် အခန်းကြီးတစ်အား ယှဉ်ပြခြင်း

ခရစ်ဝင်ကျမ်း	သြဝါဒစာ
၁။ အစအဦး၌ (၁:၁၂)	ရှေးဦးစွာကပင် (၁:၁)
၂။ နှုတ်ကပတ်တော် (logos) (၁:၁)	နှုတ်ကပတ်တော် (logos)(၁:၁)
၃။ အသက် (Zōē) (၁:၄)	အသက်(Zōē)(၁:၁၂)
၄။ အလင်းဖြစ်သောယေရှု (၁:၄)	အလင်းဖြစ်သော ဘုရားသခင် (၁:၅)
၅။ အလင်းကိုဖော်ပြ (၁:၄)	အလင်းကိုဖော်ပြ (၁:၅)
၆။ မှောင်မိုက် (၁:၅)	မှောင်မိုက် (၁:၅)
၇။ အလင်း၏ သက်သေ (၁:၆-၈)	အလင်း၏သက်သေ (၁:၂၅-၅)
၈။ ဘုရားထံလူတို့ကပို့ဆောင် (၁:၇ ယ၁၂-၁၃)	ဘုရားထံလူတို့အားပို့ဆောင် (၁:၃)
၉။ မြင်ရသော ဘုန်းတော် (၁:၁၄)	မြင်ရသော ဘုန်းတော် (၁:၁-၃)

☐ “ငါတို့” အစုအရုံးကိုဖော်ပြသည်မှန်သော်လည်း တမန်တော်တစ်ဦးချင်းစီ၏ သက်သေကို ဖော်ပြသည် (ဓမ္မသစ်ကျမ်းရေးသူများ)။ ဤအစုအရုံးလိုက် သေသေဖြစ်ခြင်းသည် ၁ယော၏ဝိသေသတစ်ခုဖြစ်သည်။ အကြိမ် ၅၀ ကျော်ပင် သုံးနှုန်းထားသည်။

အချို့ယူဆသည်မှာ ဤအစုအရုံးနာမ်စားမှာ ယောဟန်၏ထူးခြားသော သီသြလော်ဂျီအသွင်လက္ခဏာတို့ ထိမ်းသိမ်းစောင့်ရှောက်သူများ သို့မဟုတ် ဆရာများ စာရင်းများအဖြစ် နားလည်ယူဆသည်လည်းရှိသည်။

☐ ကိုယ်တိုင်ကြားလျက်-မြင်လျက် နှစ်ချက်လုံး Perfect Active Indicatives ဖြစ်ပြီး တည်နေခြင်း၏ရလဒ်ကို အထူးပြုသည် ယောဟန် အဖန်ဖန်အသုံးပြုသော Participle အားဖြင့် ယေရှုလူသားဖြစ်ခြင်းနှင့် ဆက်သွယ်၍ အခန်းငယ် ၁၂၃ ၌ အနက် ငါးမျိုးကိုနားလည်စေသည်။ ထို့ကြောင့်လည်း ယေရှု၏အသက်တာ နှင့် သြဝါဒ၌ မျက်မြင်သက်သေ ဖြစ်ကြောင်း ဖော်ပြသည်။

☐ စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသော နှစ်ချက်လုံး Aorist Indications ကို သုံးထားသော ကြောင့် တိကျသေချာသည့်ဖြစ်စဉ်များအား အထူးပြုသည်။ စေ့စေ့ကြည့်ရှုသည်ဟုဆိုရာ၌ နီးစပ်စွာ သိနားလည်ခြင်းအား ဆိုလိုသည် (ယော ၁:၁၄)။ လက်နှင့်စမ်းသပ်သည်ဟု ဆိုရာ၌လည်း နီးစပ်စွာ စမ်းသပ်ခံစားခြင်းအားဆိုလိုသည်(ယော -၂၀ :၂၀ ,၂၇: လုကာ ၂၄ :၃၉)။

ဂရိဝေါဟာရ “တို့ထိမ်းသပ်ခြင်း” သို့မဟုတ် “ ကိုင်တွယ်ခြင်း” (psēlaphō) ကို ဓမ္မသစ်ကျမ်း၌ နှစ်ကြိမ်သာ တွေ့ရရာ ဤနေရာနှင့် လုကာ ၂၄:၃၉ တို့ဖြစ်သည်။ ရှင်လုကာ ခရစ်ဝင်၌ ရှင်ပြန်ထမြောက်ပြီးကိုယ်တော်နှင့်ဆုံတွေ့ခြင်း၌ အသုံး ပြုထားသည်။ ၁ယေ ၅ လည်းအလားတူ အနက်အဓိပ္ပာယ်ကို အသုံးပြုသည်။

☐ အသက်ရှင်သော နှုတ်ကပတ်တော် logos အသုံးအနှုန်းကို သုံးခြင်းနှင့် ရှင်ယောဟန်ခရစ်ဝင်၏ နိဒါန်းပျိုးခြင်း (၁:၁) ကဲ့သို့ မှားယွင်းသော သွန်သင်မှု ကို ပြုသည့် ဆရာများ၏ အာရုံကို ယူငင်ခြင်းဖြစ်သည်။ ဤစကားလုံးကို ဂရိဒဿနိက ဆိုင်ရာ၌တွင်ကျယ်စွာ အသုံးပြုသည်။ ထိုစကားလုံးနောက်ကွယ်၌ ဟေဗြဲအသုံးအနှုန်း ‘အသက်’ကို တွေ့ရသည်။ (၁ယော နိဒါန်း ‘ဂ’) ဤနေရာရှိ စကားစုများ သတင်းကောင်းနှင့် ပုဂ္ဂိုလ်တော်မြတ် နှစ်ခုလုံးပါဝင်သည်။

၁:၂ ‘အသက်’နှင့် စပ်လျှင်း၍ ကြားညှပ်ဖော်ပြရှင်းလင်းချက်ဖြစ်သည်။

☐ “အသက်” ရှင်ယောဟန်ရေးသားချက်၌ ဤ Zōē (နှစ်ကြိမ်) ဟူသောအသုံးအနှုန်းကို ဝိညာဉ်ရေးရာအသက်တာ ထမြောက်ခြင်းအသက်တာ အသက်တာသစ်သို့ မဟုတ် ဘုရားသခင်၏ အသက်တာအတွက် အဆက်မပြတ် အသုံးပြုထားသည်။ (ယော - ၁:၄၂ ၃:၁၅ ,၃၆ (နှစ်ကြိမ်) ၄:၁၄ ,၃၆, ၅:၂၄ (နှစ်ကြိမ်) ၂၆ (နှစ်ကြိမ်) ၂၉ ၃၉ ,၄၀, ၆:၂၇, ၃၃ ,၃၅ ,၄၀ ,၄၇ ,၄၈ , ၅၁ , ၅၃ , ၅၄, ၆:၃, ၅၈ ,၈:၁၂ : ၁၀ : ၂၈: ၁၁:၂၅: ၁၂:၂၅: ၅၀:၁၄:၆ :၁၇:၂ ,၃ :၂၀:၃၀ ၁ယော ၁:၁၂,၂: ၂:၅,၅: ၃:၁၄ - ၁၅: ၅:၁၁ ,၁၂ ,၁၃ ,၁၆ ,၂၀)။ ယေရှုမိမိကိုယ်ကို “အသက်” ဖြစ်ကြောင်းဖော်ပြသည် (ယော - ၁:၄:၆)။

☐ ‘ခမည်းတော်နှင့် အတူရှိဘူး၍’ အခန်းငယ် ၁ကဲ့သို့ ယေရှုသည် ရှေးမဆွကပင်တည်ရှိကြောင်းဖော်ပြသည်။ စာစုဖွဲ့စည်းပုံမှာ - ယော ၁:၁ကဲ့သို့ ဖြစ်သည်။ ဘုရားသည် လူအဖြစ်သို့ လူ့ဇာတိခံယူခြင်းဖြစ်သည် (ယော - ၁:၁၄)။ ယေရှုအား သိမြင်ခြင်းသည် ဘုရားကို သိမြင်ခြင်းတည်း (ယော ၁၄:၈-၁၁)။ ယောဟန် ၏ဒွန်တွဲဖော်ပြချက် ဥပမာတခုဖြစ်သည်။

☐ သက်သေခံ၍ ယောဟန်၏ ကိုယ်တိုင်ကြိုတွေ့မှုအား ရည်ညွှန်းသည်။ (Present Active Indicative) ဤအသုံးအနှုန်းမျိုးအား တရားခွင့်၌ သက်သေခံခြင်းအတွက် မကြာခဏအသုံးပြုသည်။ အထူးဆွေးနွေးချက် ယော ၁:၈ကိုရှု။

☐ 'ပြသကြ၏' ယောဟန်၏ သက်သေခံခြင်း (Present Active Indicative) ကိုဖော်ပြချက်နှင့် ၎င်း၏ ဟောကြားရေးသားချက်တို့အား ရေးသားတော်ပြခြင်းဖြစ်သည်။ အခဏ်းငယ် ၁-၃ မှအဓိကကျသော ကြိုယာအသုံး အနှုန်း ဖြစ် သည်။ နှစ်ကြိမ်ဆင့်၍ သုံးထားသည် (အခဏ်းငယ် ၂နှင့် ၃)။

၁:၃ - ငါတို့သည် - ခမည်းတော်နှင့် ၎င်းသားတော်ယေရှုရစ်နှင့်၎င်း၊ မိတ်သဟာယဖွဲ့ရသည်ဖြစ်၍ ဤစကားစုများမှာ သဒ္ဒါဖွဲ့စည်းပုံအရ - နေရာပြပုဒ်နှင့် တိကျသော ညွှန်းဆိုမှု၌ ယှဉ်တွဲလျက်ရှိသည်။ ဤဝါကျဖွဲ့ထုံးအရ - ယေရှု ခရစ်တော်သည် ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်နှင့် တလုံးတစ်တည်းဖြစ်ကြောင်း အတည်ပြုလျက် ရှိသည် (ယော ၅:၁၈ ,၁၀:၃၃ ,၁၉:၇)။ မှားယင်းသော ဆရာများသွန်သင်သကဲ့သို့ သားတော်အားမရရှိပဲ (လူ့ဇာတိခံယူသောနေရာ) ခမည်းတော် (အမြင့်ဆုံးသောဘုရား) ကိုရရှိရန် မဖြစ်နိုင်သော (၁-ယော - ၂:၂၃: ၅:၁၀-၁၂)။

☐ ခမည်းတော်နှင့်လည်းကောင်း သားတော်နှင့်လည်းကောင်း မိတ်သဟာယသည် ယော ၁၄:၂၃မှ အပြန်အလှန် တည် နေခြင်းအနက်နှင့် အလား တူ ဖြစ်သည်။

☐ သင်တို့သည် ငါတို့နှင့် မိသဟာယဖွဲ့စေခြင်းငှာ Purpose Clause ဖြစ်သော (hina) နှင့် (Present Active Subjunctive)ဖြစ်သည်။ ဤကျမ်းစကားအား ဖော်ပြရသည့် ရည်ရွယ်ချက်မှာ- ယေရှုအား မကြားဖူး၊ မသိဖူး သော သူတို့ အတွက် ကယ်တင်ခြင်းအလို့ငှာ တမန်တော်မြတ်၏ သက်သေပေတည်း (ယော - ၁၇:၂၀:၂၉-၃၁)။ ဤမိသဟာယ၌ ဖွင့်ပြ တော်မူသော ကျေးဇူးတော်အားဖြင့် 'ဝမ်းမြောက်ခြင်း' 'ငြိမ်သက်ခြင်း' နှင့် 'အာမခံချက်' တို့အား ဆောင်ကျဉ်းပေးလေသည်။ အသင်းတော်သည် ယုံကြည်မှုများအဖွဲ့အစည်းဖြစ်၍ ကိုယ်အင်္ဂါချင်တို့ဖြစ်သည်။ ဝမ်းမြောက်ဘွယ်သတင်းမူကား တလောကလုံး အတွက်ပေတည်း။

အထူးဆွေးနွေးချက် ခေါင်းစဉ် KOINŌNIA
'မိသဟာယ'ဟူသော ဝေါဟာရ (Koinonia) ၏ အနက်အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ပုဂ္ဂိုလ်တစ်ဦးနှင့်ရင်းနှီးစွာ ပေါင်းဖော်ခြင်းဖြစ်သည်။
က။ သားတော်နှင့် (၁ယော ၁:၆ :၁ကော ၂:၉)
ခ။ ဝိညာဉ်တော်နှင့် (၂ကော ၁၃:၁၄: ဖိလိပ္ပိ ၂:၁)
ဂ။ အခြားပဋိညာဉ်တော်ကိုမောင်နှမများနှင့် (၁ယော ၁:၇: တမန်တော် ၂:၂၄: ဂလာတီ ၂:၉:ဖိလေမုန် ၁၇)

၂။ ရင်းနှီးစွာ ပေါင်းဖော်ရသည့်အရာ သို့မဟုတ် အဖွဲ့အစည်း
က။ ဝမ်းမြောက်ဘွယ်သတင်းစကား (ဖိလိပ္ပိ ၁:၅: ဖိလေမုန် - ၆)
ခ။ ခရစ်တော်၏ အသွေးတော်နှင့် (၁ကော ၁၀:၁၆)
ဂ။ မှောင်မိုက်နှင့် မဆက်ဆံခြင်း (၂ ကော ၆:၁၄)
ဃ။ ဆင်းရဲဒုက္ခနှင့် (ဖိလိပ္ပိ စုး၁၀: ၄:၁၄: ၁ပေ ၄:၁၃)

၃။ ဆုကျေးဇူး၊ သို့မဟုတ် ပေးကမ်းကူညီခြင်းအရာသည် ကောင်းမြတ်သော သဏ္ဍာန်ကို ပြီးစီးစေသည်။ ရောမ ၁၂:၁၃ :၁၅:၂၆ :၂ကော - ၈:၄ :၉:၁၃ ဖိလိပ္ပိ ၄:၁၅ :ဟောဗြ ၁၃:၁၆)

၄။ ယေရှုခရစ်အားဖြင့် ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ဘုရားနှင့် လူအကြား မိသဟာယကို သော်လည်းကောင်း ညီအကို မောင်နှမချင်း မိသဟာယကို သော်လည်းကောင်းပြန်လည်ရရှိစေလေသည်။

ဇန်ဆင်းရှင်က လူသားတို့အတွက်ပြုပေးသော ဤမိသဟာယ အားဖြင့် လူသားအချင်းချင်းအကြား မိသဟာယကိုဖြစ်စေကြောင်း အတည်ပြုလေသည်။ ခရစ်ယာန် အဖွဲ့အစည်းတို့၏ လိုအပ်သောအရာနှင့် ဝမ်းမြောက်ဘွယ်သော အကြောင်းလည်း ဖြစ်သည်။ ကြိုယာ အသုံးအနှုန်းကပင် လျှင် အဖွဲ့အစည်းအတွင်း ထိုမိသဟာယကို အစပြုသည် သာမက ဆက်လက်၍ ရှိနေသော ဆရာဖြစ်ကြောင်း နားလည်စေသည် (၁:၃)။ (နှစ်ကြိမ် ၆:၇) အသင်းတော်ဟူသည် ပူးပေါင်းလုပ်ဆောင်ခြင်း သာတည်း။

အထူးဆွေးနွေးချက်ခေါင်းစဉ် - “တစည်းတလုံးတည်း/တလုံးတတည်းဖြစ်သော -အသင်းတော်”

- က။ ရှင်ပေါလုနှင့် ရှင်ပေတရု၏ တင်စားဖော်ပြချက်များ
 - ၁။ ခန္ဓာကိုယ်
 - ၂။ လယ်မြေ
 - ၃။ အဆောက်အဦး
- ခ။ “သန့်ရှင်းသူ” ဟူသော အသုံးအနှုံးသည် အစဉ် - အများကိန်းကိုအသုံးပြုထားသည် (ဖိလိပို့ - ၄:၂၁မှ ဖြစ်သော်လည်း ထိုအချက်၌ပင်လျှင်တစုတစည်း တည်းသဘောကို ပြသည်။)
- ဂ။ အသင်းတော် တဖန်ပြုပြင်တည်ဆောက်သော “ မာတင်လူသာ”ဖော်ပြသည့် ‘ယုံကြည်သူ၏ ယဇ်ပုရောဟိတ်’ အရာဟူသော အချက်များ သမ္မာတရားနှင့် မညီညွတ်ပဲ ‘ယုံကြည်သူ’တို့၏ ယဇ်ပုရောဟိတ်အရာ သာဖြစ်တော့သည်။ (ထွက်မြောက်ရာ ၁၉:၆ ဝပေ - ၂:၅-၉ ဗျာဒိတ် ၁-၆)
- ဃ။ ကောင်းသော အကျိုးအလို့ငှာ ယုံကြည်သူတိုင်းသည် ဆုကျေးဇူးကို ခံထားရသည် (၁ကော - ၁၂:၇)။
- င။ ဘုရား၏ လူများလုပ်ဆောင်ခြင်းတို့၌ တစုတစည်းတည်းလုပ်ဆောင်ခြင်းဖြင့်သာ အကျိုးသက်ရောက်မှုရှိပါသည်။ အမှုတော်မြတ်ဟူသည် ပူးပေါင်း လုပ်ဆောင်ခြင်းသာတည်း (ဧဖက် ၄:၁၁-၁၂)

ငါတို့ကြားမြင်ရသောအရာကို ပဉ္စမမြောက် Relative Clause ဖြစ်ရာ အခဏ်းငယ် ၂မှ ကြားဖြတ်ရှင်းလင်းချက်အပြီး အခဏ်းငယ် ၁၏ အဆက်အဖြစ် နားလည်ရသည်။ အခဏ်းငယ် ၁မှ ဘော်ပြရာ “စမ်းသပ်ခဲ့ပြီးသောအရာ” အား ထပ်မံ ဘော်ပြခြင်းဖြစ်သည်။

▣ သင်တို့အားပြသကြ၏ အခဏ်းငယ် ၁-၃ တွင် အဓိကကျသော ကြိယာဖြစ်သည်။ Present Active Indicative ဖြစ်သည်။ ဘုရားသခင်အား သိကျွမ်းခြင်း၌ ဘုရားသားသမီးများတို့နှင့် မိတ်သဟာယ က မလွဲမသွေလိုအပ်လာလေသည်။

၁:၄ “သင်တို့၏ ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှာလည်း” Periphrastic Perfect Passive Subjunctive ဖြစ်သည် (ယော ၁၅:၁၁ ၁၆:၂၀ : ၂၂ :၂, ၁၇ :၁၃: ၂ယော ၁၂: ၃ယော ၄)။ ယုံကြည်သူတို့၏ ဝမ်းမြောက် ခြင်းသည်။ ခမည်းတော်သန့်ရှင်းသော ဝိညာဉ်တော်နှင့် မိသဟာယဖွဲ့ခြင်းဖြင့် စုံလင်စေသည်။ မှားယွင်းသော ဆရာများ၏ ဖရဲဖြစ်စေမှုတွင် ဤအရာသည် အရေးကြီးသော အချက်ဖြစ်သည်။ ဤစာစောင်ကားယောဟန်ရေးသားဖော်ပြခြင်း အကြောင်းမှာ

- ၁။ ဘုရားသခင်နှင့် ဘုရားသားသမီးတို့အား မိသဟာယဖွဲ့ရန်
 - ၂။ ဝမ်းမြောက်ခြင်းစုံလင်ဘို့ရန်၊
 - ၃။ အာမခံချက်ရှိဘို့ရန်
 - ၄။ အခြားတဘက်၌ မှားယွင်းသော သွန်သင်ချက်များအလယ်၌ ယုံကြည်သူတို့အား ခိုင်ခန့်စေရန် တည်ဆောက်ခြင်း
- ဤအခဏ်းငယ်၌ ကွဲပြားသည့် ဂရိဝေါဟာရအသုံးအနှုန်းကိုလည်းတွေ့ရသည်။

- ၁။ ငါတို့၏ ဝမ်းမြောက်စရာအကြောင်း MSS Aleph, B, L; NASB, NRSV, NJB, REB, NIV
- ၂။ သင်တို့၏ ဝမ်းမြောက်စရာအကြောင်း MSS A,C; NKJV
USB⁴ ကမူ # ၁ ကို ရွေးချယ်သည်။ “ငါတို့” ဟူသော အသုံးအနှုံးက - မျက်မြင်သက်သေဖြစ်သောတမန်တော် သို့တည်းမဟုတ် ယုံကြည်မှု အားလုံးကိုရည်ညွှန်းသလော။ ယုံကြည်သူ၏ စိတ်ချမှုအာမခံချက်ကိုဦးတည်ထားသည့် ဤစာစောင်၏ သီသြလော်ဂျီသဘောအရ-ယုံကြည်မှု အားလုံးကိုတိုက်ရိုက် ရည်ညွှန်းခြင်းဖြစ်ပါသည်။

ကျမ်းချက်၁:၅-၂:၂-“ထိုနှုတ်ကဝတ်တော်ထံ၌ ငါတို့သည်ကြားရ၍ သင်တို့အားတရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျင်းမရှိ။ ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ပြီးဟု ဆိုလျက်ပင်။ မှောင်မိုက်၌ ကျင်လည်လျှင် သစ္စာတရားကိုမကျင့်၊ မုသားကိုသာသုံးသောသူ ဖြစ်ကြ၏။ ဘုရားသခင် သည်အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း ၌ကျင်လည်လျှင် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင်၏ သားတော်ယေရှုခရစ်အသွေးတော်သည် ငါတို့အပြစ်ရှိသမျှ ကို ဆေးကြောတော်မူ၏။ ကိုယ်အပြစ် မရှိ ဟုငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည်သစ္စာတရားနှင့် ၎င်း၊ ဖြောင့်မတ်

ခြင်းတရားနှင့် ၎င်းပြည့်စုံတော်မူ၏။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင် ဘုရားသခင်ကိုမုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်းငါတို့၌မရှိ။

ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ် ယောက် သောသူသည် ဒုစရိုက်ကိုပြုမိ လျှင် ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တော်တည်းဟူသော ငါတို့အမှုတော်သခင်သည် ခမည်းတော် ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏ အပြစ်မက လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။”

၁:၅ “ထိုနှုတ်ကပတ်တော်ထံ၌ ၁:၅ - ၂:၂ တောက်လျှောက်တွင် ဤနာမ်စားတွင် သခင်ယေရှုကိုရည်ညွှန်းသည်။ ယေရှုသည် ခမည်းတော်ကို ထင်ရှားစေခြင်းငှါ ကြွလာသည် (ယော - ၁:၁၈)။ သီဩလော်ဂျီအရ အောက်ပါအချက်များအတွက်ဖြစ်သည်။

- ၁။ ခမည်းတော်ကိုထင်ရှားစေခြင်းငှါ (၁:၅)
- ၂။ လိုက်လျှောက်ငြင်းပုံသက်သေကို တပည့်တော်များအားပေးရန်။ (၁:၇)
- ၃။ အပြစ်ရှိသော လူသားမျိုးနွယ်ကိုယ်စားအသေခံဘို့ရန်။ (၁:၇-၂:၂)

☐ “ငါတို့သည်ကြားရ၍ - နာမ်စားဖြစ်သော “ငါတို့”မှာ ယောဟန်နှင့် အခြားကြားနာသူမျက်မြင်သက်သေများနှင့် ယေရှု၌ရှိစဉ်နောက်တော်လိုက်များအား ရည်ညွှန်းသည်။ ၂:၁ တွင် ၎င်း၏စာရူသူများ (သင်တို့) ဟူ၍ တိုက်ရိုက်ဆိုထားရာ အာရှမိုင်းနားရှိ အသင်းတော်များအားရည်ညွှန်းခြင်းဖြစ်ဟန်ရှိသည်။

ကြားရ၍ ဟူသောကြိယာသည် Perfect Active Indicative ဖြစ်သည်။ ၁:၁-၄ မှ ထိတွေ့သိရှိခဲ့သည့်အရာနှင့် ဆက်စပ်မှုရှိသည်ကို ထင်ရှားစွာ တွေ့ရသည်။ တနည်းအားဖြင့် ဤအချက်သည် ယောဟန်ကိုယ်တိုင်ယေရှု၏ဩဝါဒကို ကိုယ်တိုင်ကြားခဲ့ကြောင်း အတည်ပြုဖြစ်စေသည်။ ယေရှုဖွင့်ပြသည် အတိုင်း ယောဟန်က လက်ဆင့်ကမ်းဝေမျှသည်ဖြစ်ရာ ၎င်း၏ကိုယ်ပိုင် စကားလုံးမဟုတ်ပါ။ ခရစ်ဝင်ကျမ်းမှ “ငါသည်” ဘော်ပြချက်တို့ပင်လျှင် ယောဟန်မှတ်သား မိသော ကိုယ်တော်၏သင်ကြားမှုတို့ပင်ဖြစ်သည်။

☐ “ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏” Article အသုံးပြုထားသော ဘုရားသခင်၏သဘောသဘာဝ အသွင်အပြင်နှင့် ဖွင့်ပြခြင်းကို အထူးပြုထားသည် (ဆာလံ ၂၇:၁, ဟောရှာယ ၆:၁၀, မိက္ခာ ၇:၈, ၁တီ ၆:၁၆, ယာကုပ် ၁:၁၇)။ မှားယွင်းသော Gnostic ဆရာများတို့က ဤအလင်းကို ဉာဏ်ပညာဖြင့်ဖွင့်ဆိုသော်လည်း ယောဟန်ကမူသန့်ရှင်းသောအသက်တာကို ရည်ညွှန်းအသုံးပြုလေသည်။ အလင်းနှင့်မှောင်မိုက်ကို အများဆုံးအသုံးပြုထားသည်။ (ဤအသုံးအနှုန်းတို့ဖြင့် အသက်တာပိုင်း ဒွန်တွဲဖော်ပြချက်တို့ကို ပင်လယ်သေပုရပိုဒ်၌အစောပိုင်း Gnosticism တို့တွင်တွေ့ရသည်။) ဒွန်တွဲဖော်ပြချက်ဖြစ်သော ကောင်းသောအရာနှင့် ဆိုးယုတ်သောအရာနှင့်ဆက်နွယ်မှုရှိရာ (ယော ၁:၅, ၈:၁၂, ၁၂:၄၆) Gnostic တို့၏ဝိညာဉ်အရာနှင့် မြေကြီးအရာဖြစ်ဟန်ရှိသည်။ ယောဟန်၏သာမန်ဖော်ပြချက် တစ်ခုဖြစ်သည့် ဘုရားနှင့်ပတ်သက်သည့် သီဩလော်ဂျီဆိုင်ရာ ခံယူချက်တစ်ခုဖြစ်သည်။ အခြားအရာများမှာ (၁) ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (၄:၈,၁၆)၊ နှင့် (၂)ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏ (ယော ၄:၂၄) တို့ဖြစ်သည်။ ဘုရား၏မိသားစုဝင်မှန်လျှင် ယေရှုခရစ်တော်ကဲ့သို့ (ယော ၈:၁၂,၉:၅)။ ကိုယ်တော်၏သဏာန် ထင်ဟပ်ပေါ်လွင်ဖို့ဖြစ်သည် (မသဲ ၅:၁၄)။ ဤသို့ပြောင်းလဲခြင်းနှင့် ချစ်ခြင်းတသက်တာ ပြောင်းလဲခြင်း၊ ခွင့်လွှတ်သည်းခံခြင်း၊ သန့်ရှင်းခြင်း တို့သည် မှန်သောတသက်တာပြောင်းလဲခြင်း၏ သက်သေများဖြစ်သည်။

☐ “ဘုရားသခင်၌မှောင်မိုက်အလျှင်းမရှိ” အထူးပြုလိုခြင်းအတွက် Double Negative ကိုသုံးထားသည်။ ဤအရာသည် မည်သည့်အခါမှ ပြောင်းလဲခြင်းမရှိ သော ဘုရားသခင်၏ သန့်ရှင်းသောဝိသေသပင်ဖြစ်သည် (၁တီ ၆:၁၆, ယာကုပ် ၁:၁၇, ဆာလံ ၁၀၂:၂၇, မာလခီ ၃:၆)။

၁:၆ “ငါတို့သည် ဘုရားသခင်၏ မိဿဟာရဖွဲ့ပြီ” မှားသောအယူရှိသူတို့က မိဿဟာရဟူသည် ဉာဏ်ပညာ၌ သာတည်သည်ဟုဆိုသည်။ ဤအဆိုမှာ ဂရိဒဿနအတွေးအခေါ်ပညာရှင် ပလေတို၏ ခရီးသာဖြစ်သည်။ သို့သော် ယောဟန်ကမူ ခရစ်ယာန်ဟူသည် ခရစ်တော်ကဲ့သို့ အသက်ရှင်ရမည်ဟု ဆိုသည် (၇:၂၊ ၀တ်ပြုရာ ၁၉:၂၊ ၂၀:၇၊ မသဲ ၅:၄၈)။

ဟုဆိုလျှက်ပင် မှားယွင်းသောအယူဝါဒ၏အဆိုကို ရည်ညွှန်းသည့် Third Class Conditional Sentence များမှ ပထမ အချက် ဖြစ်သည် (၁:၈, ၁၀, ၂:၄, ၆, ၉)။ ဤဘော်ပြချက်များမှာ ထိုအချိန်မှားယွင်းသော ဆရာများအား သက်သေပြရန် နည်းလမ်း ဖြစ်သည်။ အပြုပေါ်ထွက်လာသော Gnostic များဖြစ်သည်။

စာပေအရေးအသားစနစ်အရ ဤသို့ကန့်လွတ်ပြောဆိုသည် ကဲ့ရဲ့ပြစ်တင်ပြောဆိုခြင်းအဖြစ်မှတ်ယူရန်ရှိသည်။ သို့သော် အမေးအဖြေပုံစံဖြင့် သမ္မာတရားကို တင်ပြခြင်းဖြစ်ပါသည်။ ၎င်းကို မာလခိ (၁:၂, ၆ ,၇, ၁၂, ၂:၁၄ ,၁၇, ၃:၇, ၁၄)နှင့် ရောမ ဩဝါဒစာ (၂:၃ ,၁၇ ,၂၁-၂၃, ၃:၁၃, ၇ ,၈, ၉, ၃၁ ,၄:၁ ,၆:၁,၇:၇)။

☐ မှောင်မိုက်၌ ကျင်လည်လျှင် ကျင်လည် အသုံးအနှုန်းအား Present Active Subjective ဖြင့် သုံးထားသည်။ အသက်တာ လျှောက်လှမ်းမှုကို ဖော်ပြသည့် သမ္မာတရားဆိုင်ရာ တင်စားချက်တစ်ခုဖြစ်သည် (ဇဖက် ၄:၁ ,၁၇ ,၅:၂,၁၅)။ ဘုရားသခင်သည် အမှောင်အလျင်းမရောယှက်သော အလင်းဖြစ်သည်။ ဘုရားသားသမီးများကလည်း ထိုသို့ အသက်ရှင်ရန် ဖြစ် သည် (မဿဲ ၅:၄၈)။

☐ “သမ္မာတရားကိုမကျင့်၊ မုသားကိုသုံးသောသူဖြစ်ကြ၏” နှစ်ချက်လုံး ပစ္စုပ္ပန်ကာလပြုကြိယာကို အသုံးပြုထားသည်။ ယောဟန်ဘာသာရေးခေါင်ဆောင်များအား မုသားသုံးသောသူများအဖြစ် အသွင်တစ်မျိုးမျိုးဖြင့်ဖော်ပြသည် (၁:၁၀: ၂:၄: ၂၂ :၄:၂၀ မောရယ ၂၉:၁၃)။ အသက်တပိုင်းလုပ်ဆောင်မှုများက ထိုသူ၏ နှလုံးသားကို ပေါ်လွင်စေသည် (မဿဲ ၇)။ အထူးဆွေးနွေးချက် ယော ၆:၅၅ကိုရှု ။

၁:၇ ဘုရားသခင်သည်အလင်း၌ ရှိတော်မူသကဲ့သို့ယုံကြည်မှုတို့သည် ဘုရားသခင်နည်းတူ ဆင်ခြင်ရန် အသက်ရှင်ရန်ရှိသည်။ (မဿဲ ၅:၄၈)။ ကိုယ်တော်လက္ခာကို ကျွန်ုပ်တို့ အသက်တာ၌ ထင်ပေါ်လွင်စေလျက် လောကီသားတို့ မြင်ဘို့လိုသည်။ ကယ်တင်ခြင်းမူသည် ကမ္ဘာဦး၌ ဆုံးရှုံးပျက်ဆီးခဲ့သော ဘုရားသခင်၏ သဏ္ဍာန်တော်ကို (ကမ္ဘာဦး - ၁:၂၆ ၂၇) ပြန်လည် ရယူ ပေးခြင်းဖြစ်သည်။

☐ “ငါတို့သည် အလင်း၌ ကျင်လည်လျှင်” ဆက်လက်၍လုပ်ဆောင်မှုကို အထူးပြုသည့် နောက်ထပ်ပစ္စုပ္ပန်ကာလပြုပုံဖြစ်သည်။ ကျင်လည်သည်ဟူသော ဓမ္မသစ် တင်စားချက်မှာ ခရစ်ယာန်အသက်တာ အတွက်ဖြစ်သည် (ဇဖက် ၄:၁: ၁၇ :၅:၂ :၁၅)။

ခရစ်ယာန်အသက်တာနှင့်ပစ္စုပ္ပန်ကာလပြုကြိယာဖြင့် အသုံးပြုသော မကြာခဏဖော်ပြချက်ဖြစ်သည့် ကျင်လည်ခြင်း’ ကို သတိပြုပါ။ သမ္မာတရား ဟူသည် တစ်စုံတစ်ခုအားသိခြင်းမျှမဟုတ်ပဲ လက်တွေ့လိုက်လျှောက်နာခံခြင်းဖြစ်သည်။ သမ္မာတရားသည် ယောဟန်၏ ချက်သော့ချက်တစ်ခုဖြစ်သည်။ အထူးဆွေးနွေးချက် ယော ၆:၅၅ နှင့် ၁၇:၃ကို ရှု။

☐ အချင်းချင်းမိတ်သဟာရဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဂရိဝေါဟာရ၌ Koinonia ဟူသော ‘မိသဟာယ’ အသုံးအနှုန်း သည် ပုဂ္ဂိုလ်နှစ်ဦးကြား ဆက်နွယ်ပတ်သက်မှုကို ဆိုလိုသည် (အထူးဆွေးနွေးချက် - ၁:၃ ကိုရှု)။ ခရစ်ယာန်ယုံကြည်ချက် ဟူသည် ယုံကြည်သူတို့အနေဖြင့် ယေရှုအသက်တာကို မျှဝေခံယူခြင်းဖြစ်သည်။ ခွင့်လွှတ်ခြင်း အပြစ်ပြေငြိမ်း၌ ကိုယ်တော်၏ အသက်တာကို လက်ခံလျက် ကိုယ်တော်၏ ချစ်ခြင်းနှင့်ဆိုင်သော အမှုမြတ်အား လက်ခံရန် ရှိသည် (ယော ၃:၁၆)။ ဘုရားကိုသိခြင်းဟူသည် သမ္မာတရားတော်နှုတ်ပယ်ခြင်းမဟုတ်သော်လည်း အစပြုသော မိသဟာယနှင့် တော်လျော်သော အသက်ရှင်မှုက လိုအပ်ပေသည်။ ခရစ်ယာန်တို့၏နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ တနေ့သောသောအခါ ကောင်းကင်နိုင်ငံရောက်ဘို့ရန် သက်သက်မဟုတ်ပဲ ယခုပင်လျှင် ခရစ်တော်ကဲ့သို့ အသက်ရှင်ရန်လည်းရှိသည်။ Gnostic တို့က ထိုအချက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် နှုတ်ပယ်လိုဟန်ရှိသည်။ သို့သော်လ်း တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် မှန်သော တော်စပ်မှုရှိလာလျှင် ယုံကြည်သူအချင်းချင်း၌ လည်းမှန်သော ဆက်နွယ်မှုရှိရပါမည်။ အခြားယုံကြည်သူများ ချစ်ခြင်းမေတ္တာ ကင်းမဲ့ခြင်းသည် ဘုရားသခင် နှင့်မိတ်သဟာယ အတွက် အဟန့်အတားဖြစ်စေမည့် လက္ခဏာတစ်ခုဖြစ်တော့သည် (၄:၂၀: ၂၁ နှင့် မဿဲ ၅:၇: ၆:၁၄-၁၅ :၁၈:၂၁ - ၃၅)။

☐ ယေရှုခရစ်၏ အသွေးတော်သည် ခရစ်တော်၏ အသေခံပူဇော်ခြင်းအားရည်ညွှန်းသည် (ဟောရှာယ - ၅၂ : ၁၃-၅၃:၁၂ မာကု ၁၀:၄၅ :၂ကော ၅:၂၁)။ ဤအချက်သည် ၂:၂၄ “လောကီသားအပေါင်း၏ အပြစ်သားအပေါင်း၏ အပြစ်ဖြေစရာ အကြောင်း”နှင့် အလားတူပင် ဖြစ်သည်။ ဤအချက်သည် မတ္တိဇိဆရာယောဟန်၏ အဆိုဖြစ်သော “ဤလောက၏ အပြစ်ကို ဆောင်သွားသော သိုးသငယ်” (ယော - ၁:၂၉) လည်းဖြစ်သည်။ အပြစ်ရှိသူတို့ ကိုယ်စား အပြစ်အလျှင်းမရှိသူက အသေခံခြင်းတည်း။

အစောပိုင်း Gnostic တို့က ယေရှုသည် ဧကန်လူသားဖြစ်ကြောင်းကို ငြင်းဆန်ကြသည်။ ယောဟန်အသုံးပြုသော “အသွေးတော်” ယေရှုလူသား ဧကန် ဖြစ်ခြင်းအား ပိုမိုခိုင်ခန့်စေသည်။ နာမတော်နှင့်စပ်လျှင်း၍ ခြားနားသော ဂရိကျမ်းဂန်များကိုတွေ့ရသည်။

- ၁။ ယေရှု - NASB, NRSV, NJB, REB, NET
- ၂။ ခရစ်တော် - MSS Aleph, B, C
- ၃။ ယေရှုခရစ်တော် - NKJV

Bart D. Ehrman ၏ *The Orthodox Corruption of Scripture*, p-153 မှ ဖော်ပြသည်မှာ - ရှေးကျမ်းတတ်များအနေဖြင့် ထိုကာလ၌ လတ်တလော အယူမှားဝါဒတို့အား ငြင်းပယ်ရန် ကျမ်းချက်ကို ကြိုးစား၍ အထူးပြုသည်။ ဟုဆိုသည်။ # ၃မှာ MSS ခြားနားမှုကို ညှိနှိုင်းမှုရှိစေရန် အားထုတ်ချက်ဖြစ်သည်။

▣ **ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏** - Present Active Indicative ဖြစ်သည်။ အပြစ်ဝေါဟာရကို အနည်းကိန်းသုံးထားပြီး Article မပါရှိချေ။ မည်သည့်အပြစ်မျိုးကိုမဆို ရည်ညွှန်းခြင်းဖြစ်သည်။ ဤအပိုဒ်သည် တကြိမ်တခါတည်းဆေးကြောခြင်း (ကယ်တင်ခြင်း ဝေးဝေး)ကို အထူးပြုခြင်းမဟုတ်ပဲ ဆက်လက်လုပ်ဆောင်နေသည့် ဆေးကြောခြင်း (ခရစ်ယာန်အသက်တာ :၉) ကိုအထူးပြုသည်။ နှစ်ချက်လုံးမှာ ယုံကြည်သူများ ကြုံတွေ့ရသည့် ကဏ္ဍများပင် ဖြစ်သည်။ (ယော ၁၃:၁၀)

၁:၈ **ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်** - နောက်ထပ် Third Class Conditional Sentence ဖြစ်သည်။ အပြစ်ဟူသည် ဤလောက၌ ဝိညာဉ်သဘောအရ ဧကန်တည်ရှိလျက် ယုံကြည်သူ၌ပင် မလွတ်ကင်းနိုင်ပေ (ရောမ.၇)။ ရှင်ယောဟန်ခရစ်ဝင်က ဤအချက်အား မကြာခဏ လိပ်မူဖော်ပြသည် (ဇး၄၁ :၁၅:၂၂ ၂၄ :၁၉:၁၁)။ ဤကျမ်းချက်က အတိတ် ကာလဖြစ်စေ မျက်မှောက်ကာလ၌ ဖြစ်စေ တဦးချင်း၏ အသက်တာပိုင်းတာဝန်ရှိမှုကို ငြင်းဆန်ခြင်းအား ဆန့်ကျင်ထားသည်။

▣ **ကိုယ့်ကိုယ်လှည့်ဖြားကြ၏**။ ဤဂရိစာစု၌ တဦးချင်းအသက်တာတွင် လျစ်လျူရှုမှုမက သမ္မာတရားအား လိုလို လားလားငြင်းပယ် ခြင်းမည်၏။

▣ **ငါတို့၌သစ္စာတရားမရှိ** - သန့်ရှင်းသောဘုရားအာ လက်ခံခြင်းသည် ငြင်းပယ်ခြင်းမျှ မဟုတ်ရုံမျှသာမဟုတ်ပဲ မိမိတို့၏ အပြစ်ကိုသိမှတ်ဝန်ခံ၍ ခရစ်တော်အားဖြင့် ဘုရား၏ ပြင်ဆင်ပေးလာမှုအား လက်ခံခြင်းဖြစ်သည် (ရောမ ၃:၂၁ ၂၁-၃၁)။ “သစ္စာတရား” ကိုယေရှုနှင့်စပ်ဆိုင်သောသတင်းစကား သို့မဟုတ် ပုဂ္ဂိုလ်တော်ယေရှုအဖြစ်နားလည်ရသည် (ယော-၁၄:၆)။

အထူးဆွေးနွေးချက် ယော ၆:၅၅နှင့် ၁၇:၃ကိုရှု

၁:၈ **၉-“လျှင်”**နှစ်ချက်လုံးကို Third Class Conditional Sentence အဖြစ်အသုံးပြုထားရာ ဖြစ်နိုင်လွယ်သော လုပ်ဆောင်ချက်ဖြစ်သည်။

၁:၉ **“ကိုယ်တော်အပြစ်တို့ကို”** အများကိန်းဖြစ်ကြောင်း သတိပြုပါ။ အထူးသဖြင့် လုပ်နေကျူးလွန်နေသော အပြစ်ကို ရည်ညွှန်းသည်။

▣ **ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ** နှစ်ချက်လုံးကို Aorist Active Subjective အသုံးပြုသည်။ ဤဝေါဟာရနှစ်ခုမှာ ဤကျမ်းချက်၌ အနက်အဓိပ္ပါယ်ဆင်တူသည်ဖြစ်ရာ ပျောက်ဆုံးဝိညာဉ်အတွက် ကယ်တင်ခြင်းတရားနှင့် ဘုရား သခင်နှင့် မိတ်သဟာယအဘို့ အလိုငှာ လိုအပ်သော ဆက်လက်၍ ရှိအပ်သော သန့်ရှင်းခြင်း ကို ရည်ညွှန်းသည် (ဟေရှာယ ၁:၁၈ ၃:၁၇ ၄၃:၂၅ ၄၄:၂၂ ဆာလံ ၁၀၃:၃:၁၁-၁၃ မိက္ခာ ၁:၉)။ ကယ်တင်ခြင်း အတွက် လိုအပ်သော ဝမ်းမြောက်ဘွယ်သတင်းစကားကို မှားယွင်းသော ဆရာများက ငြင်းပယ်ကြသည်။ အပြစ်ကို ဆက်လက် ကျူးလွန်နေသော ယုံကြည်သူမှာ မိသဟာယ ကိုပြန်လည်ရရှိရန် လိုအပ်ပေသည်။ ယောဟန်က ပထမအုပ်စုအား သွယ်ဝိုက်၍ လည်းကောင်း၊ ဒုတိယအုပ်စုအား အတိအလင်းအားဖြင့် လည်းကောင်း လိပ်မူဟန်ရှိသည်။

▣ **“ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း”** - ခမည်းတော်ဘုရားကိုရည်ညွှန်းသည် (တရားဟော ၇-၉: ၃၂:၄၁ဆာလံ ၃၆:၅ ၄၀:၁၀ : ၈၉:၁, ၂, ၅ ,၈: ၉၂:၂ ဟေရှာယ ၄၉:၇ :ရောမ ၃:၃ ၁ကော ၁:၉ ,၁၀:၁၃ ၂ကော ၁:၁၈, ၁သက် ၅:၂၄, ၂တီ ၂:၁၃)။ ခမည်းတော်ဘုရား၏ မပြောင်းလဲသော စုံလင်သော ဂရုဏာတော်၊ သစ္စာသောအသွင်တို့မှာ ယုံကြည်သူအတွက် အသေချာ ဆုံးသော မျှော်လင့်ခြင်း ဖြစ်သည်။ ဤစာစုက ဘုရားသခင်မိမိ၏ နှုတ်ထွက်စကားအပေါ်သစ္စာထားသော အရှင်ဖြစ်ကြောင်း လေးနက်စေသည် (ဟေဗြဲ ၁၀:၂၃ : ၁၁:၁၀)။ ဤအချက်သည် ယေရမိ ၃:၁၄ ၌ အပြစ်လွှတ်ခြင်းဂရိတော်နှင့် စပ်လျှင်၍ ပြုသောဘုရားသခင် အသစ်သော ပဋိညာဉ်ဂတိတော်ကို ရည်ညွှန်းသည်။

▣ **ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း** - မသန့်ရှင်းသော လူတို့အားသန့်ရှင်းတော်မူသောဘုရားက လွတ်လပ်စွာ အပြစ်လွှတ်ခြင်း နှင့် စပ်ဆိုင်၍ တမူထူးသော အချက် တချက်ဖြစ်သည်။ သို့ဖြစ်ငြားလည်း သီဩလော်ဂျီဆိုင်ရာ၌ တိကျမှုရှိသည်မှာ ဘုရားက သူတို့အပြစ်ကို အလေးထားဆောင်ယူသည့်တိုင် လူတို့အပြစ်ကျူးလွန်ရန် အလိုငှာ ခရစ်တော်ကို အစားထိုးအသေခံစေခြင်းဖြင့် ထောက်မတော်မူ၏ (ရောမ :၂၁-၃၁)။ အထူးဆွေးနွေးချက် ၂ :၂၉ ကိုရှု။

၁:၁၀ - “ဒုစရိုက်ကိုမပြုပြီဟု Prefect Active Indictive ဖြစ်သော ဤအချက်က တစ်စုံတစ်ခုသည် အတိတ်ကာလ ညွှန်လည်းကောင်း ပစ္စုပ္ပန် ညွှန်လည်းကောင်း တခါဖူးမျှအပြစ်မပြုဟု နားလည်ရသည်။ အပြစ်ဒုစရိုက်ကို အနည်းကိန်းသုံးထားရာ ယေဘုယျသဘောဆောင်သည်။ အပြစ်ကို ရည်ညွှန်းသည်။ ဝေါဟာရအနက်၌ ပစ်မှတ်ကိုလွှဲချော်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဆိုလိုသည်မှာ ဇာတိပကတိအပြစ်နှင့် ဒုစရိုက်ပညာသဘောနှင့် ဆိုင်သည်ဟု ဆိုသည်။

▣ **ငါတို့သည်ဆိုလျှင်** - ၁:၆မှ မှတ်စုကိုရှု။

▣ **ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။** - ဝမ်းမြောက်တွယ်သတင်းကောင်းဟူသည် လူသားအားလုံးကအပြစ်နှင့် ပြည့်ဝခြင်း၏ အဖြေမျိုးထားသည် (ရောမ ၃:၉-၁၈ ၂၃။ ၅:၁ :၁၁:၂၃)။ မိမိ၌ အပြစ်မရှိဟု ငြင်းဆိုသူသည် လိမ်ညာသူဖြစ်သည်မက ဘုရားသခင်ကိုပါ ပြစ်တင်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ logos ဝေါဟာရ၏ ဝိသေသနှစ်မျိုးဖြစ်သော သတင်းစကား နှင့်ပုဂ္ဂိုလ် တော် မြတ် နှင့် စပ်ဆိုင်သည် (၁:၁ ,၈ ယော ၁၄:၆)။ ယောဟန်က ဤအချက်ကို သမ္မာတရားအဖြစ် မကြာခဏ ရည်ညွှန်းသည်။

၂:၁ ချစ်သားတို့ - ဤသြဝါဒစာစောင်၌ ယောဟန်က မသဲကွဲလှသော ခြားနားသည့် အသုံးအနှုန်းနှစ်ခုကို အသုံးပြုထားသည်။

၁။ **teknion** (၂:၁: ၁၂ ယ ၂၈ ယ ၃:၇ ယ ၁၈ ယ ၄:၄ ၅:၂၁ ယော ၁၃:၃၃)

၂။ **paidion** (၂:၁၄ ယ ၁၈)

အနက်အဓိပ္ပါယ်တူညီမှုရှိရာ သီဩလော်ဂျီအနက်၌ ကွဲပြားသည့်အရာမျိုးမရည်ရွယ်ထားပေ။ ဤစာစောင်ကို ရေးသား ချိန်၌ ရှင်ယောဟန်သည် အသက်အရွယ် ကြီးရင့်ပြီဖြစ်ရာ ဤအသုံးအနှုန်းကိုသုံးဟန်ရှိသည်။

သခင်ယေရှုကလည်းတပည့်တော်များအား ယော ၁၃:၃၃ ၌ “ချစ်သား” တို့ ဟူသောအသုံးအနှုန်းဖြင့်သုံးထားသည်။

▣ **သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအချက်များကို သင်တို့အား ငါရေး၍ ပေးလိုက်၏။** - Aorist Active Subjunctive ဖြစ်သည် ရှင်ယောဟန်က ပစ္စုပ္ပန် ကာလပြုဖြစ်သော အသက်တာဆက်လက်၍ အကျင့်ဖြစ်နေသော အပြစ် ဆက်လက်လုပ်နေမှု (၃:၆၂)နှင့် ခရစ်ယာန်တို့အား ရုန်းကန်သွေးဆောင်နေသော တဦးချင်းပြုမိသည့်အပြစ် အကြား ခြားနား ချက် ကိုဖော်ပြသည်။ ယောဟန်ကတဘက်ခွန်း ရောက်နေသည့် နှစ်ချက် အကြား ညှိနှိုင်းမျှတစေရန် ကြိုးစားထားသည်။

၁။ အပြစ်ပြုသည်ကိုပေါ့လျော့စွာမြင်ခြင်း (ရောမ ၆:၁ ယော ၁:၈ ၁၀: ၃, ၆, ၉ ,၅-၁၆)

၂။ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့၌ ယေရှုအားဖြင့်အတည်ပြုထားခြင်း

၃။ နှစ်ချက်လုံးအား ရည်ညွှန်းသည့်စာစဉ် သဒ္ဒါဖွဲ့စည်းပုံ၌ ယှဉ်တွဲဖော်ပြခြင်း **Objects of verbs or Preposition**)

ဤအရာအားဖြင့် ခရစ်တော်အပြစ်ကင်းခြင်း (သန့်ရှင်းခြင်း၊ ခမည်းတော်ကဲ့သို့) ကိုဖော်ပြသည် (၃:၅ ၂ကော ၅:၂၁ ဟေဗြဲ ၂:၁၈ ၄:၁၅ ၇:၂၆ :၁ပေ ၂-၂၂)။ ထိုအပိုဒ်သည် ခမည်းတော်ဘုရားကဲ့သို့ပင် လူတို့ထံ ဖြောင့်မတ်ခြင်းအား ဆောင်ယူပေးခြင်းတည်း။

▣ **ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏ Present Active Indicative** ဖြစ်၍ ကျွန်ုပ်တို့အတွက် ကြားနေရပ်တည်ပေးလျက်ရှိနေသော (Paraklētos) သခင်ယေရှုကို ရည်ညွှန်းသည်။ ဤအချက်သည် ဥပဒေရေးရာ၌ လျှောက်လဲထောက်ခံပေးသည့် ရှေ့နေတဦးသို့မဟုတ် ‘တောက်လျှောက် ကူညီမစသူ’ (Parakateo) ဖြစ်သည်။ ဤအသုံး အနှုန်းကိုရှင်ယောဟန်ခရစ်ဝင်၌ အထက်ခန်းတွင် မိန့်ဆိုချက်၌ မြေကြီးအသက်တာ၌ ကိန်းဝပ်သော ဝိညာဉ်တော် ဘုရားအတွက် အသုံးပြုထားသည် (ယော:၁၄:၁၆ ၂၆: ၁၅:၂၆: ၁၆:၇)။ သို့ဖြစ်သော်လည်း ဤအသုံးအနှုန်းကို သခင်ယေရှုအားလည်း ရည်ညွှန်း အသုံးပြုထားသည် (ယော-၁၄:၁၆ ရောမ ၈:၃၄။ ဟေဗြဲ ၄:၁၄-၁၆: ၇:၂၅။ ၉:၂၄)။ ရှင်ပေါလု ကလည်းအလားတူ ခရစ်တော်၏ကြားနေလုပ်ဆောင်မှုအား ရောမ ၈:၃၄ တွင်ဖော်ပြသည်။ ထိုအပိုဒ်၌ပင် ရောမ ၈:၂၆ ၌ ဝိညာဉ်တော်၏ကြားနေ လုပ်ဆောင်မှုအား ရောမ ၈:၃၄ တွင်ဖော်ပြသည်။ ထိုအပိုဒ်၌ပင် ရောမ ၈:၂၆၌ ဝိညာဉ်တော်၏ ကြားနေ လုပ်ဆောင်မှု၌ လည်း အသုံးပြုပြန်သည်။ ကျွန်ုပ်တို့အတွက် ကောင်းကင်အရပ်၌ ရပ်တည်လျှောက်လဲပေးသူ (ယေရှု)နှင့်အတွင်းထဲမှ ရပ်တည်ပေးနေသူ (ဝိညာဉ်တော်) ခမည်းတော်ဘုရားက မိမိကိုယ်စားစေလွှတ်ပေးသူများပေတည်း။

၂:၂ “ ထိုသခင်သည်ငါတို့၏ အပြစ် ဖြေစရာအကြောင်းဖြစ်တော်မူ၏ ”

Hilasmus ဟူသော အသုံးအနှုန်းကို Septuagint ၌ကရုဏာတော်ပလ္လင်သို့မဟုတ် ရွေးနှုတ်ရာအရပ်ဟုခေါ်ဆိုသော ပဋိညာဉ် သေတ္တာ အဖုံးအတွက် အသုံးပြုသည်။ ယေရှုက မိမိကိုယ်ကို ဘုရားသခင်ရှေ့တော်မှောက်တွင် အပြစ်ရှိသော ကျွန်ုပ်တို့ ကိုယ်စား နေရာယူတော်မူ၏ (၄:၁၀ ရောမ ၃:၂၅)။

ဂရိရောမ ကမ္ဘာတွင် ဤစကားလုံးကို အဖိုးအခပေးပြီးသည့်အနက်ဖြစ်သော ဘုရားနှင့်ပြန်လည် မိတ်သဟာယ ပြုခြင်းအတွက် အသုံးပြုသော်လည်း Septuagint ၌မူ ဤအနက်အဓိပ္ပါယ်မျိုးမယူထားပေ။ (လုကာမှလွဲ၍ ကျန် - ကျမ်းရေးသူများမှာ ဟေဗြဲတွေးခေါ်မှုပုံစံဖြင့် ဂရိဘာသာစကား အသုံးပြုရေးသား ထားခြင်းဖြစ်ကြောင်း သတိရပါ။) ၎င်းကို Septuagint နှင့် ဟေဗြဲ ၉:၅ တွင် “ကရုဏာပလ္လင်”ဟု အနက်ပြန်ထားရာ - အပြစ်ဖြေရာနေ့တွင် တမျိုးသားလုံး ကိုယ်စားအပြစ်ဖြေရာဖြစ်သော အသန့်ရှင်းဆုံးငှာန၌ ပဋိညာဉ်သေတ္တာအဖုံးအတွက် နားလည်ရသည် (ဝတ်ပြုရာ - ၁၆)။

ဤအသုံးအနှုန်းသည် အပြစ်နှံ့ထဲမှ ဘုရားသခင်၏ ထုတ်ဆောင်ခြင်းနှင့်စပ်ဆိုင်၍ အပြစ်သားများအားဦးတည်၍ ရွေးနှုတ်ခြင်းအမှုကို ပြုသော ကိုယ်တော်၏ စိတ်သဘောတော်ကိုလည်းအတည်ပြုလေသည်။ ဤဆွေးနွေးချက်ကို James Stewart ၏ A man in Christ, pp.24 - 224 ၌ တွေ့နိုင်သည်။ ဤအသုံးအနှုန်းကို အနက်ပြန်ခြင်း၌ စုံလင်သော အချက်တစ်ခုမှာ ခရစ်တော်အားဖြင့် ဘုရားသခင်ပြုတော်မူသော “ကျေနပ်စေသောယဇ်”သို့မဟုတ် “ကျေနပ်စေသောတန်ခိုးတော်” ပင်ဖြစ်တော့သည်။

ခေတ်သစ်အင်္ဂလိပ်အနက်ပြန်ကျမ်းရေးသူများအနေဖြင့် - ဤယဇ်ပူဇော်ခြင်း အသုံးအနှုန်းအတွက် မိမိတို့အသီးသီး နားလည် ခံယူသည်အတိုင်းကွဲပြားမှု ရှိလေသည်။ “ကျေနပ်စေခြင်း” အသုံးအနှုန်းမှာ - သခင်ယေရှုက ခမည်းတော်ဘုရား ၏အမျက်တော်ကို ငြိမ်းစေခြင်း အနက်အဓိပ္ပါယ်ဖြစ်သည် (ရောမ ၁:၁၈ ၊ ၅:၉ ၊ ဧဖက် ၅:၆ ကောလောသဲ ၃:၆)။ ဘုရား၏ သန့်ရှင်းခြင်းသည် လူတို့၏အပြစ်ဒုစရိုက်ဖြင့် ထိခိုက်ခံရသည်ဖြစ်ရာ ဤအရာသည် သခင်ယေရှု၏ အမှုတော်မြတ်နှင့် သက်ဆိုင်လေသည် (ရောမ ၃:၂၅ ၊ ၂ကော ၅:၂၁ ဟေဗြဲ ၂:၁၇)။ အချို့ကျမ်းတတ်များ (C.H.Dodd) ကမူ ဤနတ်ကိုးကွယ်သူ (ဂရိ)တို့ခံယူသုံးနှုန်းသော (ဘုရား၏ အမျက်ကိုကျေအေးစေခြင်း) ချက်သည် - ထာဝရဘုရား (YHWH) အတွက်အသုံးပြုသော ယေရှု၏ အမှုတော်မြတ် (ယော - ၁:၂၉: ၃:၁၆) နှင့်အပြစ်ကိုမုန်းသောဘုရားသခင် အမျက်တော် ပြေစေခြင်း ကိုနားလည် စေသည်။ သို့ဖြစ်ငြားလည်း နှစ်ချက်လုံးက သမ္မာတရားနှင့်ကိုက်ညီမှုရှိပါသည်။

☐ ငါတို့၏ အပြစ်မက လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်တော်မူ၏ အတိုင်းအဆမရှိ ရွေးနှုတ်ခြင်း တန်ခိုးတော်ဂရိရည်ညွှန်းမည် (၄:၁၄ ယော - ၁:၂၉ ၃:၁၆ ၁၇ ၁၂ :၄၇ ရောမ ၅:၁၈ ၁တီ ၄:၁၀ ကိတု :၁၁ ဟေဗြဲ ၂:၉ ၄:၂၅)။ တလောကလုံး၏ အပြစ်နှင့်အပြစ်များအတွက် ယေရှုအသေခံတော်မူသည် (ကမ္ဘာဦး ၃:၁၅)။ ဤတလောကလုံး၌ ကယ်တင်ခြင်းမရစေရန်ဝေးကွာစေသော အနာမှာ အကယ်စင်စစ် အပြစ်မထုတ်ပဲ- မယုံကြည်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်ငြား လည်း လူ့ဘက်မှ တုန့်ပြန်မှုနှင့် ယုံကြည်ခြင်းဖြင့် ဆက်လက်တုန့်ပြန်လျှောက်လှမ်းမှု၊ နောင်တ၊ နာခံခြင်းနှင့်မသွေဖယ်ခြင်းက လိုအပ်သည်။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာ အပေါ်သင်၏ အနက်ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည် သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲကိုယ်စီလျှောက်လှမ်းကြသည်ဖြစ်ရာ သင် ကိုယ် တိုင် သမ္မာကျမ်းစာနှင့်ဝိညာဉ်တော် ဖွင့်ပြုခြင်းသည်အဓိကကျပါမည်။ အောက်ပါမေးခွန်းများက စာအုပ်၏ အဓိက ကျ သော အခင်းကဏ္ဍများမှတစ်ဆင့် သင်၏ ဆင်ခြင်သုံးသပ်မှုများ အထောက်အဖြစ်ပါမည်။

- ၁။ အဘယ်ကြောင့်ယောဟန်က အနက်ငါးမျိုးပါဝင်သည့် ကြိုယာများစွာ အသုံးပြုသနည်း။
- ၂။ အခင်းငယ်၇နှင့် ၉တွင်တွေ့ရသော ယဇ်ပူဇော်ရာ အသုံးအနှုန်းများအားဖော်ပြပါ။
- ၃။ ယောဟန်တိုက်ခိုက်သည့် အယူမှားတို့ ယုံကြည်ချက်ကိုရှင်းပါ။
- ၄။ အခင်းငယ် ၉က Gnostic နှင့်ယုံကြည်သူနှစ်ဘက်လုံးနှင့် မည်သို့ ဆက်စပ်မှုရှိ သနည်း။
- ၅။ ‘ဝန်ခံခြင်း’ အနက်အားရှင်းပါ။

ရှင်ယောဟန်သြဝါဒစာပထမစောင် ၂:၃-၂၇

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော အပိုဒ်ခွဲပြယော:

UBS ⁴	NKJV	NRSV	TEV	NJB
ခရစ်တော်တည်းဟူသော သောငါတို့အမှုဆောင် သခင်	ကိုယ်တော်နှင့် မိသဟာ ယဖွဲ့ခြင်း ကိုယ်တော်နှင့် မိသဟာယဖွဲ့ခြင်း အသင်း၌လျှောက်လှမ်းခြင်းအမှုဆောင်သခင် ငါတို့အတွက်လျှောက်လဲရပ် (၁:၅ - ၂:၂၈) (၁:၅-၂:၂) ပထမအခြေအနေအပြစ်နှင့်		နာခံခြင်း ၏အကြောင်းရင်း	ခရစ်တော်တည်းဟူသော
၂:၁-၆	ကိုယ်တော်အားသိကျွမ်းခြင်းအား ဒုတိယအခြေအနေပညတ်တော် စစ်ကြောခြင်း တို့ကိုစောင့်ရှောက်ခြင်းအထူးသဖြင့်		၂:၁၂	အဆက်ဖြတ်ခြင်း ၂:၁-၂
ပညတ်တော် ၂:၇-၁၄	၂:၃ - ၁၁	၂:၃-၆ ညီအစ်ကိုချစ်ခြင်း ၂:၇-၁၁	၂:၃-၆ ပညတ်သစ် ၂:၇-၈ ခရစ်တော်အားဖြင့်ဘုရားသခင်	ချစ်ခြင်းမေတ္တာ ၂:၃-၁၁
၂:၁၅-၁၇	၂:၁၅-၁၇ နောက်ဆုံးသောကာလလှည့်စားခြင်း စတုတ္ထအခြေအနေအတ္ထိခရစ်အား	၂:၁၅-၁၇	၂:၁၅-၁၇ မှန်သောယုံကြည်ခြင်းကိုသစ္စာစောင့်ခြင်း	အခြားနေခြင်း
၂:၁၈-၂၅	၂:၁၈-၂၃ ဒေသနာကိုသင်တို့၌တည်စေလော့။ ၂:၂၄-၂၇	၂:၁၈-၂၅	၂:၁၈-၁၉ ၂:၂၀-၂၁ ၂:၂၂-၂၃ ၂:၂၄-၂၅	ဆန့်ကျင် သတိရှိရန်၊ ၂:၁၈-၂၈
၂:၂၆-၂၇		၂:၂၆-၂၇	၂:၂၆-၂၇	

ဖတ်ရှုရန်လမ်းညွှန်သုံး၊

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့်အလင်းထဲ လျှောက်လှမ်းကြရသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့်ဝိညာဉ်တော်ဖွင့်ပြခြင်းသာ အဓိကကျပါမည်။

၁ယော ၂:၃-၂၇မှ ကျမ်းစာအဆက်အစပ်များအား ခြုံငုံသုံးသပ်ခြင်း

က။ ၁ယောကို အဓိကအချက်များအကျဉ်းတင်ပြချက် (outline) ထုတ်ရန် ခက်ခဲမှုရှိသည်။ အကြောင်းမှာ အကြောင်းအရာ တစ်ခုကို တဖန်တလဲဖော်ပြခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ငြားလည်းအနက်ပြန်သူအများစုက သဘောတူကြသည်မှာ အခင်းကြီး ၂-ကအခင်းကြီး ၁ မှ အကြောင်းအရာ ဖြစ်သော အပြုသဘောနှစ်ချက်လုံး၌ ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်း၏ ဝိသေသအသွင်အဖြစ်များအား ဆက်လက်၍ ဖော်ပြသည်ဟူ၍ဖြစ်သည်။

ခ။ အခင်းကြီး၁နှင့်၂အကြား တည်ဆောက်ပုံယှဉ်တွဲလျက်ရှိသည်။ ယောဟန်က ှညသျှအခေ တို့၏ မှားယွင်းသော ခံယူချက်နှင့် ကွဲပြားသော သတင်းစကားကို တင်ပြထားသည်။

အခင်းကြီး - ၁

အခင်းကြီး - ၂

၁။ ဆိုလျက်ပင် (: ၆-၇)

၁။ ဆိုသောသူ (: ၄-၅)

၂။ ဆိုလျှင် (: ၈-၉)

၂။ ဆိုသောသူ (: ၆)

၃။ ဆိုလျှင် (: ၁၀)

၃။ ဆိုသောသူ (: ၈-၁)

၈။ ဤကျမ်းအဆက်အစပ်က မှန်သောယုံကြည်သူဖြစ်ကြောင်းဖော်ပြသည့် သက်သေများဖြစ်သည်။

၁။ အပြစ်ရှိကြောင်းလိုလိုလားလား ဝန်ခံခြင်း (အစပြု၍ ဆက်လက်လုပ်ဆောင်ခြင်း) (: ၁၈)

၂။ နာခံသောအသက်တာ (၂ : ၃-၆)

၃။ ချစ်ခြင်းမေတ္တာအသက်တာ (၂ : ၇-၁၁)

၄။ မာရ်နတ်ကိုအောင်မြင်ခြင်း (၂ : ၁၂-၁၄)

၅။ လောကကို ကျော်ခိုင်းခြင်း (၂ : ၁၅-၁၇)

၆။ မသွေမဖည်ခြင်း (၂ : ၁၉)

၇။ မှန်ကန်သော ခံယူရပ်တည်မှု (၂ : ၂၀ ၂၄ : ၄ : ၁ ၃)

၈။ အထူးသီခြေလှော်ချီဆိုင်ရာ ခံယူချက်များ (၂ : ၁၈-၁၉)

၁။ နောက်ဆုံးသောကာလ (: ၁၈)

က) ဤစာစုနှင့်အလားတူသော စာစုမှာ ယေရှုဘွားမြင်ချိန်မှစ၍ ဒုတိယအကြိမ်ကြွဆင်းလာချိန်ထိကာလကို ရည်ညွှန်းသည့် နောက်ဆုံးသော နေ့ရက်များ ဖြစ်သည်။ နိုင်ငံတော်အစပြုပြီးဖြစ်သော်လည်း ပြည့်စုံခြင်းသို့မရောက်သေးပေ။

ခ) ကုသရေလ လူမျိုးတို့က ဆိတ်ငြိမ်းသော ကာလအတွင်းခေတ်ကာလနှစ်ခုကို စတင်ယုံကြည်လာကြရာ မျက်မှောက်ဆိုးယုတ် သော ကာလနှင့် ဝိညာဉ်တော်လမ်းညွှန်လာမည့် ဖြောင့်မတ်ခြင်းကာလဟူ၍ ဖြစ်သည်။ ဓမ္မဟောင်းက ရှင်းလင်းစွာ ဖော်ပြခြင်း ဖြစ်သည်မှာ မေရှိယနှစ်ကြိမ်ကြွလာခြင်းဖြစ်သော ပထမအကြိမ်၌ ကယ်တင်ရှင်အဖြစ်လည်းကောင်း ဒုတိယ အကြိမ်၌ ပြီးပြည့်စုံသူအဖြစ်လည်းကောင်း ကြွဆင်းလာခြင်းဖြစ်သည်။ ဤခေတ်ကာလနှစ်ခုမှာ ထပ်၍နေလေသည်။ အထူးဆွေးနွေးချက်ကိုရှု။

ဂ) ဤအချက်သည် တင်စားဖော်ပြသည့် အသုံးအနှုန်းဝေါဟာရ “အချိန်” Kairos ဖြစ်ပြီးသေချာစွာဖော်ပြမှုမရှိသော ကာလမျိုးဖြစ်သည် (ယော ၄ : ၂၁၊ ၂၃၊ ၅ : ၂၅၊ ၂၈၊ ၁၆ : ၂)။

၂။ ‘အန္တိခရစ်’ (: ၁၈)

ဤအသုံးအနှုန်းကို ယောဟန်ကသာ သုံးနှုန်းထားသည်။ (၂ : ၁၈၊ ၂၂၊ ၄ : ၃၊ ၂ယော ၇) ၂ : ၁၈တွင် ၎င်းကို အနည်းကိန်းနှင့်အများကိန်းနှစ်ချက်ဖြစ်ကြောင်း သတိပြုပါ (၂ယော ၇)။

က) အခြားကျမ်းရေးသူများ၏ ဤနောက်ဆုံးသော ကာလမှ ပုဂ္ဂိုလ်ကိုပင် အောက်ပါအတိုင်းဖော်ပြကြသည်။

(၁) ဒံယေလ စတုတ္ထသားရဲ (၇ : ၇-၈၊ ၂၃-၂၆၊ ၉ : ၂၄ ၂၇)

(၂) သခင်ယေရှု ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်သောအရာ (မာကု ၁၃၊ မသဲ ၂၄)

(၃)ယောဟန် ပင်လယ်ထဲက တက်လာသောသားရဲ (ဗျာဒိတ် ၁၃)

(၄) ပေါလု - 'ဒုစရိုက်လူ' (၂သက် ၂)

ခ) ယောဟန်က နောက်ဆုံးသောကာလမှ ပုဂ္ဂိုလ်နှင့် ဤလောက၌ ရှိလျက်နေသော ထိုသူ၏ အမူအကျင့် သို့မဟုတ် ဝိညာဉ်တို့အကြား ခွဲခြားတင်ပြထားသည် (၂:၁၈၊ ၄:၃၊ ၂ကော ၇၊ မာကု ၁၃:၆ ၊ ၂၂ မသံ ၂၄:၅၊ ၂၄)။

ဂ) နေရာပြပုဒ်ဖြစ်သော 'အန္တီ' သည် ဂရိဘာသာသစ်ကား၌ (၁)ဆန့်ကျင်ဘက် (သို့) အစားထိုးခြင်းအဖြစ်ဆိုလိုသည်။ ဤအချက်သည် အခင်းငယ် ၁၈မှသုံးထားသော အနည်းကိန်းနှင့်အများကိန်း၏ ထူးခြားချက်ပင်ဖြစ်သည်။ သမိုင်းကြောင်း တစ်လျှောက်ကိုသုံးသပ်သော် ဘုရားနှင့်ခရစ်တော်အား ဆန့်ကျင်ဘက်ပြုသူတို့နှင့် ပြည့်၍နေလေသည်။

(၁) Antiochus IV Epiphanes (ဒဲယေလ ၈မ၊ ချိုငယ်၊ ၁၁:၃၆၊ ၄၅)

(၂) Nero & Domitian (ဘုရားကဲ့သို့ ကိုးကွယ်ခံချင်ခဲ့သည်။ မေရှိယအနေဖြင့် မဟုတ်ချေ။)

(၃) ဘုရားမဲ့ဝါဒအဖွဲ့အစည်းများ၊

(၄) လောကီဆန်သော လူသားဝါဒ

ခရစ်တော်ကို မဆန့်ကျင်သော်လည်း မိမိကိုယ်ကိုခရစ်တော်ဖြစ်ကြောင်းပြောဆိုသူများနှင့်လည်း ကိုက်ညီမှုရှိသည်။

၁) မာကု ၁၃:၆၊ ၂၂နှင့် မသံ ၂၄:၅၊ ၂၄မှ မှားယွင်းသောဆရာများ၊

၂) မျက်မှောက်ခေတ်အယူတိမ်းသော ခေါင်းဆောင်များ

၃) အန္တီခရစ် (ဒဲယေလ ၇:၈၊ ၂၃-၂၆၊ ၉:၂၄-၂၇၊ ၂သက် ၂:၃ နှင့်ဗျာဒိတ် ၁၃)

ဃ)ခေတ်ကာလတိုင်းတွင် ခရစ်ယန်တို့သည် ခရစ်တော်အားငြင်းပယ်သည့် မှားယွင်းသော ဆရာများနှင့် ခရစ်တော်ယောင်ဆောင်သော မေရှိယအတုအယောင်များအား ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ သို့သော်လည်းနောက်ဆုံးတနေ့တွင် အထူးလူဇာတိခံယူသူတစ်ဦးဖြစ်သော မာန်နတ်(အန္တီခရစ်)သည် အထက်ပါနှစ်ချက်ကိုလုပ်ဆောင်မည်ဖြစ်သည်။

၃။ 'တည်နေကြလော့' (း၁၉၊ ၂၄၊ ၂၇ ၂၈)

က) မျက်မှောက်ကာလစစ်ဂေလိဆရာများက တစ်တစ်ဦး၏ ယေရှုခရစ်တော်၌ ယုံကြည်ရန်ဆုံးဖြတ်ဘို့ အလေးထားကြသည်မှာ မှန်ကန်ပါသော်လည်းသမ္မာကျမ်းစာက ထိုဆုံးဖြတ်အပေါ်အလေးမထားပဲ တပည့်တော်ဖြစ်ခြင်းအရာ၌သာ အလေးထားလေသည် (မသံ ၂၈ : ၁၉ - ၂၀)။

ခ) ယုံကြည်သူ၏ လုံခြုံမှုနှင့်ဆိုင်သော ခံယူချက်၌ ယုံကြည်ခြင်းလမ်းမှ မသွေဖယ်ခြင်းသည် ခွဲခြားမရတောင် ဆက်နွယ်ဘို့ လိုပါမည်။ အထူးဆွေးနွေးချက် ယော ၈:၃၁ ကို ရှု။

နှစ်ချက်အနက်တစ်ချက်ကိုရွေးချယ်ရန်မဟုတ်ပဲ နှစ်ချက်လုံး သမ္မာတရားနှင့် လျော်ညီသော အရာများသာဖြစ်သည်။ အကယ်စင်စစ်၌ "တည်နေခြင်းသည်" သမ္မာတရားက သတိပေးနေခြင်းပင်ဖြစ်သည် (ယော ၁၅) ။

ဂ) တည်နေခြင်းကို ဖော်ပြသည့် အခြားကျမ်းချက်များမှာ မသံ ၁၀:၂၂၊ ၁၃:၁၂၊ ၁၈-၂၃၊ မာကု ၁၃:၃၃၊ ယော ၈:၃၁၊ ၁၅:၁-၂၇၊ ၁ယော ၁၅-၂၊ ဂလာတီ ၆:၁၊ ဗျာဒိတ် ၂:၂၊ ၇၊ ၁၁၊ ၁၇၊ ၂၆၊ ၃:၅၊ ၁၂၊ ၂၁၊ ၂၃:၇။ အထူးဆွေးနွေးချက် ၂:၁၀ ကိုရှု။

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း။
ကျမ်းချက် ၂:၃ -၆ "ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကိုမစောင့်ပဲလျှက် ဆိုသောသူသည် မုသာကို သုံးသော သူဖြစ်၍ ထိုသူ၌ သစ္စာမရှိကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။ ထိုသခင်၌ ငါတည်၏ဟုဆိုသောသူသည် ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်။"

၂:၃ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား Present Active Indicative နောက်၌ Perfect Active Indicative လိုက်လာရာ မှားယွင်းသော Gnostic တို့၏ သွန်သင်ချက်နှင့် စပ်လျဉ်း၍ အသင်းတော် များ၏ ကယ်တင်ခြင်းစိတ်ချမှု၌ စိုးရိမ်ဘွယ်အနေအထားကိုအထူးပြုလိုသည်။

ဤ ‘သိကျွမ်းခြင်း’ ကိုဟေပြုဘာသာစကား၌ကိုယ်တော်တိုင်ကျတော်စပ်နွယ်သွယ်မှု အနက်အဓိပ္ပါယ် (ကမ္ဘာဦး ၄:၁၊ ယေရမိ ၁:၅) ဖြစ်၍ဂရိဘာသာစကား၌မူ တစ်စုံတစ်ခုသို့မဟုတ် တစ်စုံတစ်ဦး၏ ဖြစ်ခြင်းအရာကို ညွှန်းသည်။ ဝမ်းမြောက်ဘွယ် သတင်းဟူသည် ပုဂ္ဂိုလ်တော်နှင့် သမ္မတရားပင်ဖြစ်သည်။ ဤစာစု၌ အထူးပြုထားသည်မှာ

- ၁။ ဘုရားသခင်ကို ကျွန်ုပ်တို့သိနိုင်သည်။
- ၂။ ကျွန်ုပ်တို့အသက်တာ၌ ကိုယ်တော်ဖြစ်စလိုသောအရာကို ကျွန်ုပ်တို့သိနိုင်သည်။
- ၃။ ကျွန်ုပ်တို့သိကျွမ်းသည်ကို ကျွန်ုပ်တို့သိနိုင်သည် (၅:၁၁)။

ဘုရားသခင်နှင့် မိတ်သဟာယ၌ အာမခံချက်တစ်ခုမှာ ကျွန်ုပ်တို့၏ အပြုအမူနှင့် ရည်ရွယ်ချက်ပင်ဖြစ်သည် (မသံ ၇၊ ယာကုပ် ၁ပေ)။ ဤယောဟန်ရေးသား၏ အဖန်တလဲလဲ ဖော်ပြချက်ဖြစ်သည် (၂:၃၊ ၅၊ ၃:၂၄၊ ၅:၂၊ ၁၃)။ ပထမစောင်၏ အခန်းကြီး ၅၅၅ ကြိမ် တွေ့ရပြီးအနက်အဓိပ္ပါယ်ဆင်တူမှုရှိသည်။ Koine Greek ၌မူ ဤဝေါဟာရ နှစ်ခုအကြား ဝေါဟာရဓာတ်မြစ်ကို ပိုင်းခြား၍ သိနိုင်စရာအကြောင်းမရှိပေ။ ရေးဟန်ကိုသာရွေးချယ်ရပါမည်။ ယောဟန်က အလွန်ပြင်းထန်လေးနက်သော epiginōskō အသုံးအနှုန်းအား အသုံးမပြုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ယောဟန်က အယူမှားဝါဒအားချေပတိုက်ခိုက်သလို ယုံကြည်သူတို့အားလည်း အားပေးထောက်မ၍ ရေးထားသည်။ ရှင်ယောဟန် ခရစ်ဝင်နှင့် သြဝါဒစာပထမစောင်က ဓမ္မသစ်တအုပ်လုံး၌ ‘သိခြင်း’ ဝေါဟာကို အများဆုံးအသုံးပြုထားသည်။ ဝယောသည် သတင်းကောင်းကို သိနားလည်ခြင်းအား အခြေပြု၍ အာမခံချက်ပေး၍ ချစ်ခြင်းမေတ္တာနှင့်အချိုး အချိုးညီမျှသော တသက်တာနှင့် နာခံခြင်းအသက်တာအတွက်ဖြစ်သည်။ (ယာကုပ်သြဝါဒစာ)

▣ “ပညတ်တော်တို့ကို စောင့်ရှောက်လျှင်” - အခြေအနေပေါ် မူတည်သောအချက် (Present Active Subjunctive) ဖြစ်ကြောင်း သတိပြုပါ ပဋိညာဉ်တရားသစ်သည် အခြေအနေပေါ်မူတည်မှုမရှိသော ဘုရားသခင်၏ ကမ်းလှမ်းမှုဖြစ်သည်။ သို့သော် လူ၏နောင်တပါသော ယုံကြည်ခြင်းနှင့် တုန့်ပြန်နာခံသောအသက်တာ အခြေအနေပေါ်မူတည်ပြန်သည် (၂:၃-၅၊ ၃:၂၂၊ ၂၄၊ ၅:၂၊ ၂၄၊ ၈:၅၁-၅၂၊ ၁၄-၁၅၊ ၂၁၊ ၂၃ ၁၅:၁၀၊ ဗျာဒိတ် ၂:၂၆၊ ၃:၈၊ ၁၀၊ ၁၂:၁၇၊ ၁၄:၁၂)။ စစ်မှန်သောပြောင်းလဲခြင်း၏ သက်သေများမှတချက်မှာ အလင်းကိုနာခံခြင်းဖြစ်သည် (ယေရှုနှင့် ဝမ်းမြောက်ဘွယ်သတင်းကောင်း၊ လုကာ ၆:၆၄)။ ဓမ္မဟောင်း ၌ပင် နာခံခြင်းသည် ယစ်ပူဇော်ခြင်းထက် သာ၍ ကောင်းသည် (၁ရာ ၁၅:၂၂၊ ယေရမိ ၇:၂၂-၂၃)။ နာခံလိုက် လျှောက်ခြင်း ကြောင့် ကယ်တင်ခြင်းရခြင်းသို့မဟုတ် မဆုံးရှုံးခြင်းမဟုတ်သော်လည်း ကယ်တင်ခြင်း၏ သက်သေတစ်ခုပင်ဖြစ်သည်။ ဤအချက် သည် အခြေခံအကြောင်းရင်းမဟုတ်သော်လည်း (ဧဖက် ၂:၈-၉)အသီးအပွင့်ဖြစ်သည် (ဧဖက် ၂:၁၀)။

▣ “လျှင်-Third Class Conditional Sentence ဖြစ်၍ အသက်ရှင်ပြုမှုကျင့်ကြံပုံကို ဖော်ပြလေသည်။ ကျွန်ုပ်တို့၏ အသက် ရှင်မှုပုံစံက ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာရှေ့ရှုဦးတည်ချက်ကို ဖော်ပြ၍နေသည် (မသံ ၇)။ အခဏ်း ငယ် ၅ အပြုသဘော ကိုဖော်ပြစဉ်တွင် အခဏ်းငယ် ၄ အပျက်သဘောကိုဖော်ပြသည်။

“ဆိုးသောသူသည်” ယောဟန်၏ ကဲ့ရဲ့ပြစ်တင်သော ပုံစံအတွက် ကျမ်းချက်အမှတ်သညာပင်ဖြစ်သည်။ “မှသားကိုသုံးသောသူ” မိမိကိုယ်ကို လှည့်စားခြင်းထက်သာ၍ ဆိုးသောဆရာမရှိပေ။ နာခံခြင်းအသက်တာသည် မှန်သော ပြောင်း လဲ ခြင်း၏ သက်သေဖြစ်သည်။ ထိုသူတို့၏ အသီးအပွင့်အားဖြင့် သိမြင်နိုင်လေသည် (မသံ ၇)။

ယောဟန်ကအချို့ဘာသာရေးလူတို့အား (ဆရာများ၊ တရားဟောဆရာများ) မှသားကိုသုံးသောသူဟုခေါ်ထားသည် (၁:၆၊ ၂:၄၊ ၄:၂၂)။ ထိုသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော်လည်း ဘုရားသခင်နှင့် မှန်ကန်မှုမရှိကြချေ။

၂:၅ “ထိုသခင်၏ စကားတော်ကို နားထောင်သောသူမည်သည်ကား” Present Active Subjective ဖြစ်၍ အသက်ရှင်ပြုမှုကျင့်ကြံပုံကို ဖော်ပြသည်။ UBS⁴ ရေးသားသူတို့၏ *A Handbook on The Letters of John* (Haas, Jonge နှင့် Swellengrebel) က ဤဂရိဘာသာစကား တည်ဆောက်ပုံ၌ မှတ်ချက်ပြုသည်မှာ - ဂရိစကားလုံး an’ သို့မဟုတ် ‘ean’ နှင့် တွဲလျှက်ရှိသော နာမ်စားအဆက်အစပ်နှင့် နောက်မှ ကြိယာလိုက်လာသည်ကို ၃:၁၇၊ ၂၂၊ ၄:၁၅၊ ၃ယော ၅ ၌ ဖော်ပြသည်။ ယေဘုယျအားဖြင့် အခြေအနေအမျိုးမျိုးကို ဖော်ပြဟန်ရှိသည် (P-40)။ နာခံခြင်းအသက်တာသည် ယုံကြည်ခြင်း၏ အရေးကြီးသော ဝိသေသပင်ဖြစ်သည်။ ဤအချက်သည် ဝယောနှင့်ရှင်ယောဟန်သြဝါဒ၏ အဓိကဗဟိုပြုသော သတင်းစကားပင်ဖြစ်သည်။ တဦးတယောက်က ဘုရားသခင်ကို သိသည်ဟုဆိုလျှင်ပင် အသက်ရှင်သော နှုတ်ကပတ်တော်နှင့် အသက်တာပိုင်း ဒုစရိုက်အပြစ်ကိုဖော်ပြသော နှုတ်ကပတ်တော်ကို ငြင်းပယ်ရန် မဖြစ်နိုင်ချေ (၃:၆-၉)။

☐ ဘုရားသခင်ကိုချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏ Prefect Passive Indicative ဖြစ်၍ စုံလင်သော လုပ်ဆောင်မှုကို ဖော်ပြသည် (၄:၁၂၊ ၁၇၊ ၁၈)။ သဒ္ဒါသဘောအရ ပိုင်ဆိုင်ခြင်းပြုပုဒ် (Genetive) မှာ မသဲကွဲလှပေ။

၁။ ကျွန်ုပ်တို့အတွက် ဘုရားသခင်က ချစ်ခြင်းမေတ္တာ (၄:၁၂)

၂။ ဘုရားသခင်အတွက် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာ (၅:၃)

၃။ ကျွန်ုပ်တို့၏ နှလုံးသားမှ ယေဘုယျသဘောရှိသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ

“ ပြည့်စုံခြင်း” ဝေါဟာရ telos ၄:၁၂၊ ၁၇၊ ၁၈) မှာ ရင့်ကျက်ခြင်း စုံလင်ခြင်း သို့မဟုတ် ခန့်အပ်ပေးအပ်သောဝတ္တရားအတွက် ဒုစရိုက်မနှောပဲ (၁:၈၊ ၁၀) စုံလင်စွာတပ်ဆင်ပေးခြင်းဟု ဆိုလိုသည် (ဇဖက် ၄:၁၂)။

☐ ငါတို့သည် ထိုသခင်၌ ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏ ဘုရားသခင်နှင့် မိတ်သဟာယ၌ ယုံကြည်သူတို့၏ ယုံကြည်ခြင်းစိတ်ချမှုအစွမ်းကို ဤနေရာ၌ တဖန်အထူးပြုပြန်သည်။ ကိုယ်တော်၌ ကျွန်ုပ်တို့ရှိနေခြင်း (တည်နေခြင်း : ၆) ခံယူချက် သည် ယောဟန်၏ရေးသားချက်တို့တွင် တဖန်ဖော်ပြချက်ဖြစ်သည် (ယော ၁၄:၂၀၊ ၂၃၊ ၁၅:၄ ၁၀၊ ၁၇:၂၁-၂၃၊ ၂၆ ဝယော ၂:၂၄-၂၈၊ ၃:၆၊ ၂၄၊ ၄:၁၃၊ ၁၆)။

၂:၆ တည်၏ အထူးဆွေးနွေးချက် ၂:၁၀ ကို ရှု ခမည်တော်နှင့်သားတော်သည် ကျွန်ုပ်တို့၌ တည်၍နေကြောင်း ဓမ္မသစ်ကျမ်းစာက အခိုင်အမာအတည်ပြုသည် (ယော ၁၄:၂၃နှင့် ၁၇:၂၁)။ ကျမ်းပိုဒ်၌ အဓိကအထူးပြုသည့် အာမခံချက်သည်ပင် လိုအပ်သော အရာနှင့် “သင်သည်”ဟူသော သတိပေးချက်ကို နားလည်စေသည်။ (၂:၆ Present Infinitive ထိုသခင်၌ ငါတည်၏) သတင်းကောင်းသည် ပဋိညာဉ်ကို မှန်ကန်စွာ စောင့်ထိန်းသော အခြေအနေ၌ မူတည်၍ မိမိ၏ တာဝန်ရှိမှုအပိုင်း လည်း ဖြစ်သည်။

☐ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည် - ဤအချက်သည်လည်း အသက်တာပိုင်းယုံကြည်ခြင်းကဲ့သို့ မှန်သော ယုံကြည် ခြင်းကို အထူးပြုသည် (ယာကုပ် ၂:၁၄-၂၆)။ ယုံကြည်ခြင်းသည် ဆုံးဖြတ်ချက်ချခြင်းသက်သက်မျှမဟုတ်ပဲ နေ့စဉ်အသက်တာ၌ ဆက်လက်၍ ခရစ်တော်နည်းတူ အသက်ရှင်သည့်တော်စပ်မှုပင်ဖြစ်တော့သည်။ ထာဝရအသက်၌ ထူးခြားသော ဝိသေသများ ရှိနေသည်။ ဘေးနှင့်ယှဉ်တွဲ၍ တွေ့ရသည်။ ယုံကြည်သူတို့က နောက်ဆုံးရည်မှန်းချက်ပန်းတိုင်မှာ တနေ့သေဆုံးသောအခါ ကောင်းကင်ရောက်ရုံမျှ သက်သက်မဟုတ်ပါ။ ယခုမျက်မှောက်ပင် ခရစ်တော်ကဲ့သို့ အသက်ရှင်ရန် ဖြစ်ပါစေ။ (ရောမ ၈:၂၉၊ ၃၀၊ ၂ကော ၃:၁၀၊ ဂလာတီ ၄:၁၉၊ ဇဖက် ၁: ၄၊ ၁သက် ၃:၁၃၊ လည်းအမှုတော်၌ စေလွှတ်ခြင်းဖြစ်သည်။ အများအတွက် ကိုယ်တော်သည် မိမိအသက်ကိုအပ်ပေးသည်နည်းတူ ကျွန်ုပ်တို့သည်လည်း မိမိကို အစေခံကျွန် အဖြစ် မြင်ရပါမည် (ယော ၃:၁၆)။

☐ “ထိုသခင်” ဟူသောအသုံးအနှုန်းမှာ ယောဟန်အများဆုံးအသုံးပြုသည့် ယေရှုအား ရည်ညွှန်းချက်သာဖြစ်သည် (ယော ၂:၂၁၊ ၁၉:၃၅၊ ၁ယော ၂:၆၊ ၃:၃၊ ၅၊ ၇၊ ၁၆၊ ၄:၁၇)။ ယောဟန်က ဤသို့သော ဝေါဟာရကိုသုံးလေ့ရှိသည် (ယော ၇:၁၁၊ ၉:၁၂၊ ၂၈၊ ၂၉:၂၁)။ “ထိုသခင်” သည် ယေရှုအားရည်ညွှန်းသည်မှန်လျှင် ၎င်းကမှ “ထိုသခင်” ၌သည်မည်သူဖြစ်မည်နည်း၊ ယောဟန်က ရည်ရွယ်ချက်ရှိရှိ ရှင်းလင်းစွာ မဖော်ပြပေ။ ထိုအချက်မှာ “ခမည်းတော်” (ယော ၁၅:၁-၂၊ ၉-၁၀) သို့မဟုတ် သားတော် (ယော ၁၅:၄-၆)ကို ရည်ညွှန်းနိုင်သည်။ အလားတူမသဲကွဲမှုမျိုးအား အခဏ်းငယ် ၂၀၌ သန့်ရှင်းတော်မူသော ဘုရားဟုတွေ့ရသည်။

ကျမ်းချက် ၂:၇-၁၁ ချစ်သူတို့၊ သင်တို့အား ငါရေးထားသောပညတ်သည် ပညတ်သစ်မဟုတ်၊ ရှေ့ဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကရှေးဦးစွာကပင် သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။ တဖန်တုံ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏ ထိုသခင်အားဖြင့် ၎င်းသင်တို့အားဖြင့် ၎င်း အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျှက်ရှိ၏။ မိမိညီအစ်ကို မှန်းလျှက်ပင်၊ ငါသည်အလင်း၌ ငါသည် အလင်း၌ရှိ၏ဟု ဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။ မိမိညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိုမိမိ၌ လဲစရာအကြောင်းသည် ထိုသူ၌မရှိ။ မိမိညီအစ်ကို မှန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့်သူ၏ မျက်စိမမြင်နိုင်သဖြင့် အဘယ် အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ”

၂:၇ ချစ်သူတို့ ယောဟန်က၎င်း၏ စာရှုသူတို့အား ချစ်ခင်ကြင်နာသော အသုံးအနှုန်းဖြင့် မကြာခဏ ခေါ်လေ့ရှိသည် (၂:၁)။ ဤအသုံးအနှုန်းကိုခမည်းတော်ဘုရားက သခင်ယေရှုအား မတ္တိစ် ခံခြင်း၌ ရည်ညွှန်း၍ သုံးထားသည် (မသဲ ၃:၇)။ သဏ္ဍာန်တော်

ပြောင်းလဲခြင်း၌လည်းတွေ့ရသည် (မသဲ ၁၇:၅)။ ဤအချက်သည် ယောဟန်၏အရေးအသား၌ ကယ်တင်ခြင်းရပြီး သူတို့၏ ထူးခြားသော ဝိသေသပင်ဖြစ်သည် (၃:၂၊ ၂၁၊ ၄:၁၊ ၇၊ ၁၁နှင့် ၃ယော ၁၊ ၂၊ ၅-၁၁)။

ညီအစ်ကိုတို့ ပညာလက်ခံထားသော ကျမ်းများရှိသော်လည်း (MSS K, L, NKJV) ၁ယော၌ ၃:၁၃ ၌သာတွေ့ရသည်။ ချစ်သူတို့ ဟူသောအသုံးအနှုန်းကို ၄ရာစုမှ လက်ရေးစာမူများ (Aleph, A, B, C, P, and the Vulgate, Peshitta, Coptic, and Armenian versions) တို့တွင် တွေ့ရသည် (Bruce Metzger, *A Textual Commentary On the Greek New Testament*, p.708)။

▣ သင်တို့အား ငါရေးထားသော ပညတ်သည် ရှေ့ဦးစွာ သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ - ယောဟန်၏ ရေးသားချက်၌ ထူးခြားသောအရာဖြစ်သည်။ (ယော ၁၃:၃၄၊ ၁၅:၁၂၊ ၁၇) ဤပညတ်သည် အချိန်ကာလအသစ်ကို ရည်ညွှန်းသည်မဟုတ်ပဲ အရည်အသွေးရည်ညွှန်းချက်ဖြစ်သည်။ သခင်ယေရှုချစ်တော်မူသည့်နည်းတူ အချင်းချင်းတယောက်ကို တယောက် ချစ်ရန် ပညတ်ဖြစ်သည် (ယော ၁၃:၃၄)။

ပညတ်ဟောင်းကို အောက်ပါအတိုင်းနှစ်မျိုးနားလည်နိုင်သည်။

၁။ မောရှေ၏ပညတ် (ဝတ်ပြုရာ - ၁၉:၁၈)

၂။ ရှင်ယောဟန်ခရစ်ဝင်၌ ဖော်ပြသောသခင်ယေရှု၏ ဩဝါဒများ (ယော ၁၃:၃၄၊ ၁၅၊ ၁၂၊ ၁၇)

▣ ပညတ်ဟောင်းကား- ၂:၃၅ ပညတ်စကားလုံးကို အများကိန်းသုံးထားသော်လည်း ဤနေရာ၌မူ အနည်းကိန်းသုံးထားသည် ဤအရာအားဖြင့် ချစ်ခြင်းမေတ္တာသည် အခြားပညတ်ရှိသမျှကို စုံလင်စေခြင်းကို ဖော်ပြဟန်ရှိသည် (ဂလာတီ ၅:၂၂၊ ၁ကော ၁၃:၁၃)။ ချစ်ခြင်းမေတ္တာသည် သတင်းကောင်းအတွက်မရှိမဖြစ်သောအရာဖြစ်သည်။

▣ ရှေ့ဦးစွာကပင်-Imperfect Active Indicative ဖြစ်၍ ကြားနာသောသူများ ကနဦးထိတွေ့ရသော သတင်းကောင်း ပင်ဖြစ်ကြောင်း ရည်ညွှန်းသည် (၂:၄၊ ၁:၁၊ ၃:၁၁၊ ၂ယော ၅:၆)။

▣ ကြားရသော နောက်ပိုင်းကျမ်းဂန်များက ရှေ့ဦးစွာကပင် ကို ထပ်မံဖြည့်စွက်ထားသည်။

၂:၈ ထိုသခင်အားဖြင့်၎င်း - အသစ်မှန်ပေ၏ အခင်းငယ်မှ နာမ်စားဖြစ်သော ပုလ္လင်အား ပညတ်တော်နှင့် လျော်ညီမှုရှိစေရန် နပုလ္လင်သို့ပြောင်းသုံးထားရာခရစ်ဝင်ကျမ်းစာတစ်စောင်လုံးအားလိပ်မူထားသည်။အလားတူ နာမ်စား အပြောင်း အလဲကို ဇဖက်၂:၈-၉၌ တွေ့ရသည်။

▣ မှောင်မိုက်ပျောက်လွင့်၍-Present Middle Indicative ဖြစ်သည် (A.T Robertson ၏ *Word Pictures in the New Testament*)။ ခရစ်တော်အားဖြင့် ဘုရားသခင်ကို သိကျွမ်းသူတို့၌ အသက်တာသစ်သည် အာရုဏ်တက်ပြီးဖြစ်ရာ - ၎င်းတို့၏ စိတ်၊ နှလုံးသားများမှာလည်း ဆက်လက်၍ အလင်းထဲသို့ ရောက်ပြီဖြစ်သည်။

▣ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏-ယေရှုသည်ဤလောက၏ အလင်းဖြစ်၏ (ယော ၁:၄-၅၊ ၉၊ ၈:၁၂)ဟူသော ကျမ်းစကားမှာ သမ္မာတရား၊ ဖွင့်ပြမှုနှင့်အသက်တာသန့်ရှင်းမှုအတွက်၊ သမ္မာတရားဆိုင်ရာ တင်စားဖော်ပြချက်ဖြစ်သည်။ ၁:၅နှင့် ၁:၇မှတ်စုကိုရှု၊ အသက်တာသစ်သည် အရုဏ်တက်ပြီးတည်း။

၂:၉ မိမိညီအစ်ကိုကို မှန်းလျက်ပင်-Present Active Participle ဖြစ်၍ ဆက်လက်၍ ခိုင်မြဲလျက်နေသော စိတ်နေ သဘောထားကို ဖော်ပြသည်။ “အမှန်တရား” သည် အမှောင်၏သက်သေပင်ဖြစ်သည် (မသဲ ၅:၂၁ ၂၆)။

၂:၁၀- မိမိညီအစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ ဤကျမ်းချက်အား Present Tense Verbal များဖြင့် လွှမ်းမိုးထားသည် ချစ်ခြင်းမေတ္တာသည် ယုံကြည်သူ၏ ကယ်တင်ခြင်းပင်ဖြစ်သည်။ ပညတ်အသစ်ဖြစ်သည့်တိုင် အဟောင်း ပင်ဖြစ်သည် (၃:၁၁၊ ၂၃၊ ၄:၇၊ ၁၁၊ ၂၀)။

အထူးဆွေးနွေးချက်ခေါင်းစဉ်။ ယောဟန်၏ အရေးအသားမှ တည်နေခြင်း
ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ခမည်းတော်ဘုရားနှင့် သားတော် ယေရှုအကြားအထူးဆက်နွယ်ဆက်စပ်မှုအား ဖော်ပြသည်။ တည်ရှိခြင်းနှင့်တလုံးတစည်းရှိခြင်းဖြင့် အပေါ်အခြေပြု၍ အလွန်နက်နဲသော အပြန်အလှန်သဘောကို တွေ့ရသည်။ ခရစ်ဝင် ကျမ်းတလျှောက်လုံးတွင်ယေရှုက ခမည်းတော်ထံမှ ကြားသည်အတိုင်း မိန့်ဆိုသည်ဟူ၍ လည်းကောင်း ခမည်းတော်လုပ်ဆောင်မှုကိုမြင်သည်အတိုင်း လုပ်ဆောင်သည်ဟူ၍ လည်းကောင်းဆိုလိုသည်။ ယေရှုက မိမိ၏အလိုအတိုင်းမဟုတ်ပဲ ခမည်းတော်၏ အလိုအတိုင်းလုပ်ဆောင်သည်ဟုဆိုသည်။
ဤနက်နဲသော မိတ်သဟာယနှင့် အစေခံခြင်းက ယေရှုနှင့် တပည့်တော်များအကြား တော်စပ်ဆက်သွယ်မှု၌ နမူနာပုံစံ

ဖြစ်လာသည်။ ဤမိတ်သဟာယ သည် (၁) သိမြင်ခြင်းက ယေရှုနှင့် တပည့်တော်များအကြားတော်စပ်ဆက်သွယ်မှု၌ နမူနာပုံစံ ဖြစ်လာသည်။ ဤမိတ်သဟာယသည် (၁)သိမြင်ခြင်း(လောကအမြင်ဖြင့် သတင်းကောင်းကို ဘုရားသခင်၏ နှုတ်ထွက် အဖြစ် မြင်ခြင်း)(၂)ဆက်နွယ်တော်စပ်ခြင်း (ယေရှုသည် ယုံကြည်ကိုးစားရန်နှင့် အမှီပြုရန် ဘုရားသခင်ဂတိထားသော မရှိယဖြစ်ခြင်း) နှင့် (၃) အသက်တာအပိုင်း(ကိုယ်တော်၏ အသက်ရှင်မှုပုံစံအားဖြင့် ဘုရားနှစ်သက်သည့်အသက်တာဖြင့် လျှောက်လှမ်းတတ်သော ယုံကြည်သူများဖြစ်လာစေခြင်း) တို့ဖြစ်သည်။

ယေရှုသည် စစ်မှန်သော ဣသရေလဖြစ်ခြင်း၊ အဆင့်အတန်းမီသော လူသားဖြစ်ခြင်းအရာ၌ စံထားရမည့် ပုဂ္ဂိုလ် ဖြစ်သည်။ လူသားအားအနေဖြင့် မည်သို့အသက်ရှင်ခဲ့သင့်ကြောင်းနှင့် မည်သို့အသက်ရှင်နိုင်ကြောင်း ယေရှုက ဖော်ပြခဲ့သည်။ (လူသားကဲ့သို့ ပင်စကား ပြောလျက်) ယေရှုသည် ဘုရားသခင်၏ အမြင့်ဆုံးသော သဏ္ဍာန်တော်လည်းဖြစ်သည်။ ကိုယ်တော်က လူသားမျိုးနွယ်ကဆုံးရှုံးခဲ့ရသည့် သဏ္ဍာန်တော်အား (၁) ဘုရားသခင်အားထင်ရှားစေခြင်း (၂) ကိုယ်စား အသေခံခြင်း (အစားထိုးရွေးနှုတ်ခြင်း)နှင့်(၃) လူတို့အားလိုက်လျှောက်ရန် ပုံသက်သေကို ထောက်မခြင်းဖြင့် မူလအနေအထား ကို ပြန်လည် ရောက်ရှိစေသည်။ ‘တည်နေခြင်း’ ဟူသော ဝေါဟာရ (menō) ကခရစ်တော်ကဲ့သို့ သော တသက်တာရည်ရွယ်ချက်ကို ပေါ်လွင် ထင်ဟပ်စေ၍ (ရောမ ၈:၂၂)ကျဆင်းဆုံးရှုံးသွားသည်။ အရာရာကို ပြန်လည်တည်ဆောက်ခြင်းပင်ဖြစ်သည် (ကမ္ဘာဦး-၃)။

ဘုရားသခင်၏ ပြန်လည်ပေါင်းစည်းခြင်းနှင့်အမြင့်ဆုံးပန်ဆင်ထားသည့် လူသားနှင့်ပြန်လည်မိတ်သဟာယဖွဲ့ခြင်းသည် တမန်တော်ပေါလု၏ ခရစ်တော်၌ရှိခြင်းနှင့် တမန်တော်ယောဟန်၏ ခရစ်တော်၌တည်နေခြင်းပင်ဖြစ်သည်။

ယောဟန်၏အသုံးအနှုန်းများကို အောက်ပါအတိုင်းတွေ့ရသည်။

- ၁။ ခမည်းတော်နှင့်သားတော်အကြားတည်နေခြင်း
 - က။ သားတော်၌ ရှိသော ခမည်းတော် (ယော ၁၀:၃၈၊ ၁၄:၁၀၊ ၁၁: ၁၇:၂၁၊ ၂၃)
 - ခ။ ခမည်းတော်၌ ရှိသော သားတော်(ယော ၁၀:၃၈၊ ၁၄:၁၀၊ ၁၇:၂၁)
- ၂။ ဘုရားနှင့်ယုံကြည်သူအကြားတည်နေခြင်း
 - က။ ယုံကြည်သူ၌ရှိသော ခမည်းတော် (ယော ၁၄:၂၀၊ ၂၃၊ ၁ယော ၃:၂၄၊ ၄:၁၂-၁၃၊ ၁၅)
 - ခ။ ခမည်းတော်၌ရှိသော ယုံကြည်မှု (ယော ၁၄:၂၀၊ ၁၇:၂၁၊ ၁ယော ၂:၂၄၊ ၂၇၊ ၄:၁၃၊ ၁၆)
 - ဂ။ ယုံကြည်သူ၌ရှိသော သားတော် (ယော ၆:၅၆၊ ၁၄:၂၀၊ ၂၃၊ ၁၅:၄၊ ၅၊ ၁၄:၂၃)
 - ဃ။ သားတော်၌ရှိသော ယုံကြည်သူ (ယော ၆:၅၆၊ ၁၄:၂၀၊ ၂၃၊ ၁၅:၄၊ ၅၊ ၇၊ ၁ယော ၂:၆၊ ၂၄၊ ၂၇၊ ၂၈)
- ၃။ အခြားတည်နေသည့်အချက်များ (အပြုသဘော)
 - က။ ဘုရားသခင်စမူတ်ကပတ်တော်
 - ၁။ အပျက်သဘော (ယော ၅:၃၈၊ ၈:၃၇၊ ၁ယော ၁:၁၀၊ ၂ ယော ၉)
 - ၂။ အပြုသဘော (ယော ၈:၃၁၊ ၁၅:၂၊ ၁ယော ၂:၁၄၊ ၂ ယော ၉)
 - ခ။ ဘုရားသခင်၏မေတ္တာတော် (ယော ၁၅:၉-၁၀၊ ၁၇:၂၆၊ ၁ယော ၃:၁၇၊ ၄:၁၆)
 - ဂ။ ဘုရားသခင်၏ဝိညာဉ်တော်
 - ၁။ သားတော်၏အပေါ်၌ (ယော ၁:၃၂)
 - ၂။ ယုံကြည်သူ၌ (ယော ၁၄:၁၇)
 - ဃ။ နာခံခြင်း၌တည်နေခြင်း (ယော ၁၅:၁၀၊ ၁ယော ၃:၂၄)
 - င။ အလင်း၌တည်သော မေတ္တာ (၁ယော ၂:၁၀)
 - စ။ ဘုရားသခင်၏အလိုတော်ကို ဆောင်ခြင်း၌တည်နေခြင်း (၁ယော ၂:၁၇)
 - ဆ။ ဘိသိက်၌တည်နေခြင်း (၁ယော ၂:၂၇)
 - ဇ။ သမ္မာတရား၌တည်နေခြင်း (၂ယော ၂)
 - ဈ။ သားတော်၌တည်နေခြင်း (ယော ၈:၃၅၊ ၁၂:၃၄)
- ၄။ အခြားတည်နေသည့်အချက်များ (အပျက်သဘော)
 - က။ ဘုရားသခင်၏ အပျက်တော်၌တည်နေခြင်း (ယော ၃:၃၆)
 - ခ။ မှောင်မိုက်၌တည်နေခြင်း (ယော ၁၂:၄၆)

ဂ။	ပစ်လိုက်ခြင်း -- မီးလောင်ခြင်း (တည်၍မနေခြင်း) (ယော ၁၅:၆)
ဃ။	ဒုစရိုက်ကိုပြုခြင်း (တည်မနေခြင်း) (၁ယော ၃:၆)
င။	ချစ်ခြင်းမေတ္တာမရှိခြင်း (တည်မနေခြင်း) (၁ယော ၃:၁၄)
စ။	လူ့အသက်ကိုသတ်သောသူ (ထာဝရအသက်၌မတည်)(၁ယော ၃:၁၅)
ဆ။	သေခြင်း၌ (၁ယော ၃:၁၄)

NASB, NKJV

ထိမိ၍လဲစရာအကြောင်းသည် ထိုသူ၌မရှိ

NRSV

ထိမိ၍လဲစရာ အကြောင်းသည် ထိုသို့သောသူ၌မရှိ

TEV

တစ်စုံတစ်ယောက်မျှ ဒုစရိုက်ကိုပြုစရာအကြောင်းသည် ငါတို့၌မရှိ

NJB

ထိုသူသည်ရွေ့လျော့စရာအကြောင်းအလျှင်းမရှိ

ဤကျမ်းပိုဒ်မှ ဖြစ်နိုင်ဘွယ်ရှိသော အနက်ပြန်ချက်နှစ်ချက်ရှိသည်။

၁။ ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းအသက်ရှင်သောယုံကြည်သူသည် ကိုယ်တိုင်ထိမိလဲစရာအကြောင်းရှိမည်မဟုတ်ခြင်း၊(၁၁)

၂။ ချစ်ခြင်းမေတ္တာ၌လျှောက်လှမ်းအသက်ရှင်သော ယုံကြည်သူသည်၊ အခြားသူတို့အတွက် ထိမိလဲစရာအကြောင်းရှိမည် မဟုတ်ခြင်း၊ (မသဲ ၁၈:၆၊ ရောမ ၁၄:၁၃၊ ၁ကော ၈:၁၃)

နှစ်ချက်လုံး သင့်လျော်မှုရှိပါသည်။ ဝမ်းမြောက်ဘွယ်သတင်းကောင်းက ယုံကြည်သူနှင့် အခြားသူများအတွက် အကျိုးကိုသာ ဖြစ်စေသည်။ (အခြားယုံကြည်သူများနှင့် ပျောက်ဆုံးလျှက်ရှိသူများ)

ဓမ္မဟောင်းကျမ်း၌ ‘ထိမိလဲစရာ’ကို ယုံကြည်ခြင်းနှင့် ဆန့်ကျင်ဘက်ပြုသောဆရာအတွက် သုံးသည်။ ဘုရားသခင်၏ အလိုတော်နှင့် ပညတ်တော်များအား ရှင်းလင်းသော လမ်းခရီးအဖြစ် ပုံဆောင်ထားသည်။ ဤအချက်သည် အသက်တာ၌ မည်သို့ လျှောက်လှမ်း သည်ဟူသောအချက်အတွက် တင်စားဘော်ပြုမှုလည်းဖြစ်သည်။

အထူးဆွေးနွေးချက်၊ ယုံကြည်ခြင်း၊ ကိုးစားခြင်း၊ သက်ဝခြင်း၊ ယော ၁:၁၄ ကိုရှု။

၂:၁၁ မိမိညီအစ်ကိုယ်ကို မုန်းသောသူသည် မှောင်မိုက်၌ရှိသော မှောင်မိုက်၌လည်းကျင်လည်သွားလာ၏ - Present

Active Participle (မုန်းခြင်း)နောက်၌ **Present Active Indicative** (သွားလာခြင်း)ကလိုက်လာသည်။ မုန်းတီးခြင်းသည် မယုံကြည်မှု၏ လက္ခဏာတစ်ခုဖြစ်သည် (၃:၁၅၊ ၄:၂၀)။ ပုဂ္ဂိုလ်တဦးတည်း၌ အလင်းနှင့်အမှောင်၊ မေတ္တာနှင့်မုန်းတီးခြင်း၊ ရောပြုခြင်းရှိနိုင်ပေ။ ဤအချက်မှာ ယောဟန်၏ အဖြူအမည်း သဲသဲကွဲကွဲဘော်ပြုချက်ဖြစ်သည်။ စံနှုန်း၊ စံထားတစ်ခုကို ဘော်ပြုခြင်းဖြစ်ရာ မကြာခဏ ပင် ယုံကြည်သူအသက်တာ၌ ဘက်လိုက်ခြင်း၊ မေတ္တာမဲ့ခြင်းနှင့် လျစ်လျူခြင်းတို့နှင့် ရုန်းကန်ရ သည့် အနေအထား မျိုးရှိနိုင် ပါသည်။ ဝမ်းမြောက်ဘွယ်သတင်းစကားက တမဟုတ်ခြင်းပြောင်းလဲမှု၊ ဆင့်ကဲပြောင်းလဲမှု နှစ်ချက်လုံးကို ဆောင်လာ တတ် ပါသည်။

“မှောင်မိုက်ကြောင့်သူ၏ မျက်စိမမြင်နိုင်” ယုံကြည်သူအသက်တာ၌ ကျန်ရှိနေသေးသော အပြစ်၏သဘောသဘာဝ (၂ပေ ၁:၅-၉)သို့တည်းမဟုတ် မာရ်နတ်၏လုပ်ဆောင်မှု (၂ကော ၄:၄)ကို ရည်ညွှန်းနိုင်သည်။ လူတို့၌ ရန်သူသုံးမျိုးရှိရာ (၁) လောကနိယာမ (၂) တဦးချင်းအားနှောက်ယှက်သွေးဆောင်သော စာတန် (၃) အာဒံ၏သဘောသဘာဝဖြစ်သော မိမိတို့ဘာသာ ရွေ့လျော့မှု (ဧဖက် ၂:၂-၃၊ ၁၆၊ ယာကုပ် ၄) တို့ဖြစ်သည်။

ကျမ်းချက် ၂:၁၂၊ ၁၄ ချစ်သားတို့ သင်တို့သည် ထိုသခင်၏နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့် သင်တို့အားငါရေး၍ ပေးလိုက်၏။ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်သော လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုဆောင်သောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့် လူပျိုတို့ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကိုအောင်သောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။

၂:၁၂-၁၄ ဤကျမ်းပိုဒ်များမှ ကြိယာအားလုံးဖြစ်သော (ငါရေး၍ပေးလိုက်၏ [NASB 1970] ငါရေးသားခဲ့ပြီ [NASB 1995], UBS⁴ က ဒုတိယအချက်ကို A အဆင့် (သေချာသော) မှလွဲ၍) Perfect Tense ကိုသုံးသောကြောင့် အတိတ်၌ လုပ်ဆောင်ခဲ့မှုသည် ဆက်လက်၍ပြီးစီးကြောင်းရလဒ်ကို ဘော်ပြသည်။ ရှေ့ဘော်ပြခဲ့သော ကျမ်းချက်များက မှားယွင်းသောဆရာ များအားလိပ်မူ၍ ဤနေရာ၌မူ ယုံကြည်သူကိုလိပ်မူထားသည်။ ယုံကြည်သူတို့အား ခြားနားသော အခေါ်အဝေါ်သုံးမျိုးဖြစ်သော ‘သူငယ်တို့’ ‘လူပျိုတို့’ ‘အဘတို့’ ဟူ၍တွေ့ရသည်။ ဤအပိုဒ်မှာ အသက်တာ တိုင်းအာမခံချက် သက်သေများအတွက် ချောမောစွာ ဝင်ကျမှုမရှိပေ။ ယုံကြည်သူသုံးမျိုးသုံးစားရှိသည်ဟု မဆိုနိုင်သော်လည်း ခရစ်ယာန် အားလုံး ထဲ၌ ခိုင်မြဲသောအနေအထားအသီးသီး ကို ဘော်ပြလိုဟန်ရှိသည်။

၁။ မိမိတို့အပြစ်များလွတ်ပြီးဖြစ်ကြောင်း (၁:၁၂)

၂။ ခရစ်တော်အားဖြင့် မာရ်နတ်ကိုအောင်နိုင်ကြောင်း (၁:၁၃)

၃။ ခမည်းတော် (၁:၁၄)နှင့် သော်လည်းကောင်း၊ သားတော်နှင့်သော်လည်းကောင်း (၁:၁၃-၁၄)မိသဟာယကိုသိကြောင်း

၄။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ ခိုင်မာမှုရှိကြောင်း (၁:၁၄)

ဤအချက်များကို သဒ္ဒါဖွဲ့စည်း၍ဘော်ပြရာ (၁) ငါရေး၍ပေးလိုက်ခဲ့ပြီဟူသောစာစု၊ (၂) hoti ခြောက်လုံး (သောကြောင့်) ဟုတွေ့ရသည်။

၂:၁၂- “သင်တို့သည် ထိုသခင်၏နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်” ယေရှု၏အမှုတော်မြတ်သည် လူသားတို့အတွက် တခုတည်းသောအပြစ်လွတ်ခြင်း မျှော်လင့်ရာဖြစ်သည် (Perfect Passive Indicative)။ ဟေဗြဲတို့၏ နားလည်ခံယူချက်အရ အမည်နာမသည် ပုဂ္ဂိုလ်ရေး၊ အသွင်အပြင်နှင့် ကိုက်ညီမှုရှိလေသည် (၃:၂၃၊ ၃ယော ၇၊ ရောမ ၁၀:၉-၁၃၊ ဖိလိပီ ၂:၆-၁၁)။

Hoti ခြောက်ခုကိုလည်း ၁:၂-၁၄ တွဲ၍တွေ့ရသည်။ Purpose Clauses (NASB, NRSV, NJB, သောကြောင့်) သို့မဟုတ် ဘော်ပြချက်ကို အစပြုသည့် ရေးသားဟန်နည်းလမ်းဖြစ်ဘွယ်ရှိသည်။

၂:၁၃ “ရှေ့ဦးစွာကပင်ရှိတော်မူသောသူ” ၁ယော၌ ဘော်ပြသောနာမ်စားများမှာ သဲကွဲမှုမရှိလှသောကြောင့် ခမည်းတော် ဘုရား၊ သို့မဟုတ် သားတော်ဘုရားကို ရည်ညွှန်းနိုင်သည်။ ဤကျမ်းချက်၌ သခင်ယေရှုအား ရည်ညွှန်းခြင်းဖြစ်ပါသည်။ ရှေ့မဆွကပင် တည်ရှိကြောင်း ဘော်ပြချက်နှင့် ကိုယ်တော်၏ ဘုရားဖြစ်ခြင်းကို ဘော်ပြချက်ဖြစ်သည် (ယော ၁:၁၊ ၁၅၊ ၃:၁၃၊ ၈:၄၈-၅၉၊ ၁၇:၅၊ ၂၄၊ ၂ကော ၈:၉၊ ဖိလိပီ ၂: ၆-၇၊ ကောလောသံ ၁:၁၇၊ ဟေဗြဲ ၁:၃)။

☐ ‘မာရ်နတ်ကို’ စာတန်ကိုရည်ညွှန်းခြင်းဖြစ်၍ ၁:၄ ၌တဖန်ဘော်ပြသည်။ ၁:၃နှင့် ၁:၄မှာ ယှဉ်တွဲလျက်ရှိသည်။ အထူးခေါင်းစဉ် ယော ၁:၂:၃၁ ကိုရှု။

☐ ‘အောင်သောကြောင့်’ - တဖန်ဖော်ပြချက်ဖြစ်သော ကတိတော်နှင့် သတိပေးချက်ဖြစ်သည် (၁:၁၄၊ ၄:၄၊ ၅:၄-၅၊ ၁၈-၁၉)။ Perfect Active Indicative ဖြင့်ဘော်ပြရာ ဆင့်ကဲပြောင်းလဲမှု၏အမြင့်ဆုံးအခြေအနေကို ဘော်ပြနေသည်။ ဤနေရာ၌ တဖန် ယောဟန်က အဖြူအမည်းသဲကွဲသော အသုံးအနှုန်းဖြင့်ရေးသားပြန်သည်။ (အနာဏ္ဍိဆိုင်ရာ အောင်မြင်ခြင်းသည် ရှင်ယောဟန် ခရစ်ဝင်အားပြန်လည်အမှတ်ရစေသည်။) ယုံကြည်မှုများသည် အောင်မြင်သောသူများဖြစ်သည့်တိုင် ရှိနှင့်ပြီးဖြစ်၍ မပြည့်စုံသေး သည့် သဘောဖြစ်ရာ ဒုစရိုက်၊ သွေးဆောင်ခြင်း၊ ညှင်းဆဲခံရခြင်းနှင့် သေခြင်းတို့နှင့် လုံးထွေးရန်ကန်ရဆဲရှိသည်။

☐ ‘သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်’ -သိခြင်းဟူသော သမ္မာတရားဆိုင်ရာခံယူချက်၌ ဟေဗြဲအနက်ဖြစ်သော နက်နဲသော မိသဟာယဆက်နွယ်တော်စပ်မှု (ကမ္ဘာဦး ၄:၁၊ ယေရမိ ၁:၅) ကိုနားလည်စေသည်။ ဝမ်းမြောက်ဘွယ် သတင်း ကောင်း ဟူသည် ပုဂ္ဂိုလ်တော်အားခေါ်ဖိတ်လက်ခံခြင်း၊ (ယေရှု) သတင်းစကား (ယုံကြည်ခံယူမှု) အပေါ်လက်ခံ၍ လုပ်ဆောင်၍ အသက်ရှင် ခြင်းတည်း။

အထူးဆွေးနွေးချက်ခေါင်းစဉ်။ “သိခြင်း” (စံပြုရာအဖြစ် တရားဟောရာကျမ်းကို အများဆုံးအသုံးပြုကိုးကားသည်။)
 ဟေဗြဲစကားလုံး၊ ‘သိခြင်း’ (BDB 393)၌ အဓိပ္ပါယ်အချို့ (ဝေါဟာရဇစ်မြစ်)ကို ----၌တွေ့ရသည်။

၁။ ကောင်းမကောင်းသိကျွမ်းခြင်း၊ ကမ္ဘာဦး ၃:၂၂၊ တရားဟောရာ ၁:၃၉၊ ဟေရုယ ၇:၁၄-၁၅၊ ယောန ၄:၁၁

၂။ နားလည်၍သိကျွမ်းခြင်း၊ တရားဟောရာ ၉:၂၊ ၃၊ ၆၊ ၁၈:၂၁

၃။ အတွေ့အကြုံဖြင့်သိကျွမ်းခြင်း၊ တရားဟောရာ ၃:၁၉၊ ၄:၃၅၊ ၈:၂၊ ၃၊ ၅၊ ၁၁:၂၊ ၂၀:၂၀၊ ၃၁:၁၃၊ ယောရှု ၂၃:၁၄

၄။ စဉ်းစားဆင်ခြင်ရန်၊ နှလုံးသွင်းရန်၊ တရားဟောရာ ၄:၃၉၊ ၁၁:၂၊ ၂၉:၁၆

- ၅။ ပုဂ္ဂိုလ်အားဖြင့်သိခြင်း၊
- က။ ပုဂ္ဂိုလ်တစ်ဦး၊ ကမ္ဘာဦး ၂၉:၅၊ ထွက်မြောက်ရာ ၁:၈၊ တရားဟောရာ ၂၂:၂၊ ၃၃:၉
- ခ။ တပါးသောဘုရား၊ တရားဟောရာ ၁၁:၂၈၊ ၁၃:၂၊ ၆၊ ၁၃၊ ၂၈:၆၄၊ ၂၉:၂၆၊ ၃၂:၁၇
- ဂ။ YHWH တရားဟောရာ ၄:၃၅၊ ၃၉၊ ၇:၉၊ ၂၉:၆၊ ဟေရှာယ ၁:၃၊ ၅၆:၁၀-၁၁
- ဃ။ လိင်ဆက်ဆံမှု ကမ္ဘာဦး ၄:၁၊ ၁၇၊ ၂၅၊ ၂၄:၁၆၊ ၃၈:၂၆
- ၆။ တတ်မြောက်ခြင်း သို့မဟုတ် နားလည်ခြင်း၊ ဟေရှာယ ၂၉:၁၁-၁၂၊ အာမုတ် ၅:၁၆၊
- ၇။ ဉာဏ်သဘော၊ တရားဟောရာ ၂၉:၄၊ သုတ္တံ ၁:၂၊ ၄:၁၊ ဟေရှာယ ၂၉:၂၄၊
- ၈။ ထာဝရဘုရား၏ သိကျွမ်းခြင်း
- က။ မောရှေအား - တရားဟောရာ ၃၄:၁၀
- ခ။ ဣသရေလအား - တရားဟောရာ ၃၁:၂၁

၂:၁၄ “သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍”-ထိုသူတို့၏ ခွန်အားသည် နှုတ်ကပတ်တော်ပေါ်တည်မှီခြင်း၌ အခြေပြုသည်ကို သတိပြုပါ။ ဤအချက်သည် ဧဖက် ၆:၁၀-၁၈ မှ ပေါ်လှ၏ဆုံးမသွန်သင်ခြင်းနှင့် အလားတူဖြစ်သည်။ တည်နေသောနှုတ်ကပတ်တော်သည် ဝမ်းမြောက်ဘွယ်သတင်းဖြစ်သည်။ ခံယူချက်နှင့် ပုဂ္ဂိုလ် နှစ်ချက်လုံးသော်လည်းကောင်း၊ ဘုရားသခင်အစပြုခြင်းနှင့် တဦးချင်းမှလက်ခံရရှိခြင်း၌လည်းကောင်း၊ ဆုံးဖြတ်ချက်နှင့် တပည့်တော်ဖြစ်ခြင်း၌လည်းကောင်း၊ သမ္မာတရားနှင့် ကိုးစားထိုက်ခြင်း၌လည်းကောင်း၊ နားလည်ရသည်။

☐ “ဘုရားသခင်၏နှုတ်ကပတ်တော်၌မှီဝဲဆည်းကပ်သဖြင့်” - ဘုရားသခင်၏နှုတ်ထွက်စကားကို သရုပ်ဖော်သော ခံယူမှုဖြစ်သည်။ (ဝမ်းမြောက်ဘွယ်သတင်း :၂၄) ယော ၁၅ ကို အရိပ်အမြွက်ရည်ညွှန်းခြင်းလည်းဖြစ်သည်။ ၎င်းကို ယော ၅:၃၈ နှင့် ၈:၃၇ တို့တွင် အပျက်သဘောဆောင်ခြင်း၌သုံးထားသည်။

☐ “မာရ်နတ်ကို အောင်သောကြောင့်” - မှန်သောသန့်ရှင်းသူတို့၏ မသွေဖည်ခြင်းကို အထူးပြုချက်ဖြစ်သည်။ ၎င်းကို အခဏ်းငယ် ၁၇၊ ၁၉၊ ၂၄၊ ၂၇၊ ၂၈၊ ၅:၁၈ နှင့် ၂ ယော ၉တို့တွင်ထပ်မံတွေ့ရသည်။ ယုံကြည်သူ၏ လုံခြုံမှုခံယူချက်၌ သမ္မာတရားဖြစ်သော ဧကန်အမှန်ရွေးနှုတ်ခံရသူ၏ အဆုံးတိုင်တည်ကြည်ခြင်းနှင့် ညီညွတ်ရန်လိုအပ်သည် (ဗျာဒိတ် ၂:၇၊ ၁၁၊ ၁၇၊ ၁၆၊ ၃:၅၊ ၁၂၊ ၂၁)။ အထူးဆွေးနွေးချက် ယော ၈:၃၁ ကို ရှု။

ဤအချက်က ယခုအပြစ်ကင်းစင်ပြီဟု မဆိုနိုင်သော်လည်း ခရစ်တော်၏ပြီးစီးလုပ်ဆောင် မှုအရ ပြီးစီးကြောင်းဖြစ်နိုင်ပေသည် (ရောမ ၆)။

ကျမ်းချက် ၂:၁၅-၁၇ လောကကို၎င်း၊ ဗလက၌ရှိသောအရာတို့ကို၎င်း၊ ချစ်ကြန့်နှင့် လောကကိုချစ်သောသူ မည်သည်ကား ခမည်းတော်ကိုချစ်ခြင်း မေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီ တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သော သူမူကား နိစ္စထာဝရတည်၏။

၂:၁၅ ‘လောကကို၎င်း’ - ဤအသုံးအနှုန်းကိုခမ္မသတ်၌ အနက်အဓိပ္ပာယ်နှစ်မျိုး နည်းလည်ရသည်။ (၁) ဤဂြိုဟ်ကမ္ဘာနှင့် ဖန်ဆင်းတော်မူသော စင်္ကြာဝဠာ (ယော ၃:၁၆၊ ၁၆:၃၃၊ ၁ယော ၄:၁၄)နှင့် (၂) ဘုရားနှင့်မသတ်ဆိုင်သော လူ့ဘောင်အဖွဲ့အစည်း (၁ယော ၂:၁၅-၁၇၊ ၃:၁၊ ၁၃၊ ၄:၄-၅၊ ၅:၄-၅၊ ၁၉)။ ပထမအချက်မှာ အစပြုဖန်ဆင်းရာ (ကမ္ဘာဦး ၁-၂)ဖြစ်၍ ဒုတိယအချက်မှာ ကျဆင်းသွားသည့် ဖန်ဆင်းရာများဖြစ်သည် (ကမ္ဘာဦး ၃)။ အထူးဆွေးနွေးချက် ၂၂၃၊ ယော ၁၄:၁၇ ကိုရှု။

☐ ‘လောက၌ရှိသောအရာတို့ကို၎င်း’ - ပစ္စည်းဥစ္စာတပ်မက်ခြင်း (၁၆)သို့မဟုတ် ဤလောကနှင့်ဆိုင်သော အာဏာတန်ခိုး၊ အခွင့်အရာ ဩဇာကိစ္စိမ အစရှိသည် (ရောမ ၁၂:၂၊ ယာကုပ် ၁:၂၇)တို့ကို ရည်ညွှန်းဟန်ရှိသည်။ ဤကျဆင်းသော လောကီစနစ်က လူတို့ စွဲလန်းနှစ်ခြိုက်ရာတို့ဖြင့် သွေးဆောင်လျက် ဘုရားနှင့်ဝေးကွာစေလေသည်။ အသက်တာ တည်ဆောက် မှုပုံစံ၌ လူတို့သည် လွတ်လပ်မှုကို ခုံမင်လာကြသည်။ လူတို့၏ ဖွဲ့စည်းတည်ထောင်မှုတို့သည် ဘုရားနှင့်ကင်းကွာ လာသည့်အတိုင်း ရုပ်တု ဆင်းတု ကိုးခြင်းသဏ္ဍာန်ဆောင်လာသည်။ ဥပမာအားဖြင့် (၁) လူသားအစိုးရ စီမံဖွဲ့စည်းပုံ (၂) လောကီ ပညာရပ်စနစ် (၃) လူတို့၏

စီးပွားရေးဈေးကွက်စနစ် (၄) ဆေးဝါးကုထုံး အချို့သည်တို့ဖြစ်သည်။ Augustine ၏အဆိုအရ “လူ့အသက်တာ၌ လစ်ဟာ လျှက်ရှိသော ဘုရား၏သဏ္ဍာန်ရှိနေရာ လူကထိုလစ်ဟာမှုကို လောကအရာ ဖြင့်ဖြည့်တင်း ရန် ကြိုးစားလေသည်။ သို့သော်လည်း စစ်မှန်သော ငြိမ်သက်ခြင်းနှင့် စုံလင်ခြင်းကိုကား ကိုယ်တော်အားဖြင့်သာ ခံစားရရှိမည်ဖြစ်ရာ လွတ်လပ်မှုဟူသည် ဒေဒ်အရပ်မှ ကျန်ခြင်းအမင်္ဂလာသာတည်း” ဟုဆိုသည်။

☐ ‘မချစ်ကြနှင့်’ Present Active Imperative နှင့် Negative Particle ဖြစ်၍ တည်ရှိပြီးလုပ်ဆဲရှိသည့်အရာတရားအား ရပ်တန့်စေခြင်းအဖြစ် နားလည်ရသည်။ လောကကိုချစ်ခြင်းသည် Gnostic အယူမှားတို့၏ အသွင်အပြင်ပင်ဖြစ်သည်။

☐ “သောသျှ” (လျှင်) Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသောလုပ်ဆောင်မှုဖြစ်သည်။ မိမိတို့ချစ်သော အရာကိုထောက်သော် မိမိတို့အား ပိုင်ဆိုင်ရာကို သက်သေပြလျှက်ရှိရာ ဘုရားလော့! စာတန်လော့!

အထူးဆွေးနွေးချက်ခေါင်းစဉ်။ “လူသားအစိုးရ”

၁။ နိဒါန်း

က။ အဓိပ္ပါယ်ဖွင့်ဆိုချက် - အစိုးရမင်းဟူသည် ထောက်မမှုနှင့် လုံခြုံမှုလိုအပ်ချက်တို့အတွက် လူတို့ဘာသာ ဖွဲ့စည်း ထားခြင်းဖြစ်သည် (ကမ္ဘာဦး ၄ နှင့် ၁၁)။ လူတို့သည် အဖွဲ့အစည်း၊ အသင်းအပင်းနှင့် ရှိရန်လိုအပ်သည်။ (ကမ္ဘာဦး ၂:၁၈၊ ကျဆင်းခြင်းမတိုင်မီကပင်) မိသားစုများ၊ လူမျိုးစုများ၊ တိုင်းနိုင်ငံများတို့က အဖွဲ့အစည်းကို ဖြစ်စေသည်။

ခ။ ရည်ရွယ်ချက် - မင်းမဲ့ စိုးမဲ့အခြေအနေ၌ သာ၍နှစ်သက်ဘွယ်သောထိုအရာသည်။ ဘုရား၏အလိုတော်လည်း ဖြစ် သည်။

၁။ မောရှေ၏ တရားဥပဒေစီရင်ပြဋ္ဌာန်းချက်၊ အထူးသဖြင့် ပညတ်တော် ၁၀ပါးသည် လူ့အဖွဲ့အစည်းအတွက် ဘုရား၏အလိုတော်ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် အသက်တာကို ဟန်ချက်ညီစေသည်။

၂။ အစိုးရအဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ထောက်ခံရပ်တည်မှုမျိုး သမ္မာကျမ်းစာ၌မတွေ့ရပေ။ သို့သော် ကနဦး ဣသရေလတို့အား ကောင်းကင်မှ တိုက်ရိုက်အုပ်ချုပ်လေသည်။ ဒီမိုကရေစီစနစ်ဖြစ်စေ၊ အရင်းရှင်စနစ် ဖြစ်စေ၊ သမ္မာတရားနှင့် မသက်ဆိုင်ပါ။ ခရစ်ယာန်များအဖြင့် မည်သို့သောအစိုးရစနစ်အောက်၌ရှိသည် ဖြစ်စေ တော်လှော်စွာ အသက်ရှင်ရန်သာရှိသည်။ ယုံကြည်မှု၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ဧဝံဂေလိနှင့် အမှုတော်မြတ်အတွက်သာဖြစ်ရာ ပုန်ကန်မှုနှင့် မသက်ဆိုင်ပါ။ မည်သည့်လူသားအစိုးရမျှ အစဉ်တည်မြဲ သည်မဟုတ်ပါ။

ဂ။ လူသားအစိုးရအစပြုဖြစ်တည်ရာ

၁။ ရောမကာသိုလိပ်တို့ခံယူသည်မှာ လူသားအစိုးရဟူသည် မွေးရာပါလိုအပ်ချက်ဖြစ်၍ အပြစ်ထဲကျဆင်းခြင်း မတိုင်မီကပင် လိုအပ်သည်ဟုဆိုသည်။ Aristotle မှာ ဤသတ်မှတ်ချက်အတွက်ဦးစွာ ထောက်ခံသူ ဖြစ်ဟန်ရှိသည်။ ၎င်းဆိုရာတွင် “လူသည် နိုင်ငံရေးတိရစ္ဆာန်ဖြစ်၍ ဤအချက်အားဖြင့် ကောင်းမွန်သော ဘဝတိုးတက်မှုအတွက် အစိုးရမင်းများရှိနေသည်ဟုဆိုသည်။

၂။ ပရိုတက်စတင်မှ - ‘မာတင်လူသာ’က ယုံကြည်ခံယူသည်မှာ “လူသားအစိုးရသည်လူ၏ ကျဆင်းခြင်းမှ အမွေဖြစ်သည်။ ထိုအရာကို ဘုရားသခင်လက်ဝဲလက်တော်မှ နိုင်ငံတော်ဟုခေါ်၍ ဘုရားသခင်ကဆိုးသောလူတို့အား ထိန်းချုပ်ရန် ခန့်အပ်သည်ဟုဆိုသည်။

၃။ Karl Marx ကမူ အစိုးရဟူသည်လူမြောက်မြားစွာကို ထိန်းချုပ်ကိုင်တွယ်ဘို့ရန် ရွေးချယ်သော လူနည်းစုဖြစ်သည် ဆိုသည်။ ထိုသူအနေဖြင့် အစိုးရအဖွဲ့အစည်းနှင့်ဘာသာရေးကိုအလားတူကဏ္ဍအဖြစ်သတ်မှတ်ထားသည်။

၂။ သမ္မာတရားဆိုင်ရာ အချက်အလက်များ

က။ ဓမ္မဟောင်း

၁။ ဣသရေလသည် ကောင်းကင်မှ ဖော်ပြချက်အတွက် အသုံးပြုရန် ပုံစံတစ်ခုဖြစ်သည်။ ရှေးဣသရေလတို့အတွက် ရှင်ဘုရင်မှာ ထာဝရဘုရားသာလျှင်ဖြစ်သည်။ ဤ Theocracy စနစ်သည် ကောင်းကင်မှ ဘုရား၏ တိုက်ရိုက် အုပ်ချုပ်မှု ဖြစ်သည် (၁ရာ

၈:၄-၉)။

၂။ ဘုရားသခင်ခန့်အပ်သော လူအစိုးရမင်း၌ ဘုရား၏အခွင့်တန်ဖိုးသက်ရောက်ကြောင်းရှင်းလင်းစွာ တွေ့ရသည်။

က။ ရှင်ဘုရင်အားလုံး၊ ဒံယေလ ၂:၂၁၊ ၄:၁၇၊ ၂၄-၂၅

ခ။ မေရှိယအုပ်စိုးမှု၊ ဒံယေလ ၂:၄၄-၄၅

ဂ။ နေထွက်နေစာမင်း (ဗာဗုလုံ) ယေရမိ ၂၇:၆၊ ဒံယေလ ၅:၂၈

ဃ။ ကုရုမင်း (မေဒိ) ၂ရာချုပ် ၃၆:၂၂၊ ယေဇကျောလ ၁:၁၊ ယေရှုယ၄၄:၂၈၊ ၄၅:၁

၃။ ဘုရားသခင်၏ လူများအနေဖြင့် ကျူးကျော်၍ သိမ်းပိုက်လာသော အစိုးရမင်းများကိုပင် နာခံခြင်းနှင့် ရိုသေမှုပြုရန်ရှိသည်။

က။ ဒံယေလ၁-၄၊ နေဗုကွတ်နေဇာ (ဗာဗုလုံ)

ခ။ ဒံယေလ ၅၊ ဗမလတရှာတ (ဗာဗုလုံ)

ဂ။ ဒံယေလ ၆၊ ဒါရိမင်း (မေဒိ)

ဃ။ ဧဝရနှင့် နေဟမိ (မေဒိ)

၄။ ယုဒပြည်ပြန်လည်တည်ထောင်ရန် ကုရုမင်းနှင့်အနွယ်တို့အတွက် ဆုတောင်းပေးခြင်း

က။ ဧဇရ - ၆:၁၀၊ ၇:၂၃

ခ။ ယုဒလူမျိုးများအနေဖြင့် အာကာစက်တို့အတွက် ဆုတောင်းပေးရန်၊ Mishnah, Avot 3:2

ခ။ ဓမ္မသစ်

၁။ သခင်ယေရှုကိုယ်တော်တိုင် လူသားအစိုးရကို အလေးထားပြခြင်း

က။ မသဲ ၁၇:၂၄-၂၇ ဗိမာန်တော်အခွန်ပေးဆောင်ခြင်း (ကိုးကွယ်ရာနှင့် အာဏာပိုင်များကို တတန်းတည်းထွက်ခြင်း၊ ၁ပေ ၂:၁၇)

ခ။ မသဲ ၂၂:၁၅-၂၂၊ မာကု ၁၂:၁၃-၁၇၊ လုကာ-၂၀:၂၀-၂၆၊ ရောမအာဏာပိုင်တို့၏ အခွန်ကို အသိအမှတ် ပြုခြင်း

ဂ။ ယော ၁၉:၁၁၊ အာဏာပိုင်အဖွဲ့အစည်းအားဘုရားသခင်အခွင့်ပေးခြင်း

၂။ လူသားအစိုးရနှင့် စပ်ဆိုင်၍ ပေါလု၏အဆို

က။ ရောမ ၁၃:၁-၅၊ ယုံကြည်သူများအနေဖြင့် ဘုရားသခင်ခွဲခန့်သော အစိုးရမင်းအား ဝန်ခံရန်၊

ခ။ ရောမ ၁၃:၆-၇ ယုံကြည်သူများအနေဖြင့် အခွန်အထုတ်ကိုပေးရန် အာဏာပိုင်များအား ရိုသေရန်၊

ဂ။ ၁တိ ၂:၁-၃ အစိုးရမင်းများအတွက် ဆုတောင်းပေးရန်

ဃ။ တိတု ၃:၁ အာဏာပိုင်များအားဝန်ခံရန်။

၃။ လူသားအစိုးရနှင့် စပ်ဆိုင်၍ ပေတရု၏ ခရီး

က။ တမန်တော် ၄:၁-၃၁၊ ၅:၂၉-ဆန်ဟီဒရင်လွတ်ရုံးသို့ရောက်သော ပေတရုနှင့်ယောဟန်၊ (ဘုရားသခင်၏ စကားတော်ကို ဦးစားပေးရန်)

ခ။ ၁ပေ ၂:၁၃-၁၇ ဧဝဂေလိအကျိုးအလို့ငှာ အာဏာပိုင်များအားခံဝန်ရိုသေခြင်းရှိရန်

၄။ လူသားအစိုးရနှင့်စပ်ဆိုင်၍ ယောဟန်၏အဆို

က။ ဗျာဒိတ် ၁၇ ၌ လူသားအစိုးရအဖွဲ့စည်းပုံနှင့် ဘုရားနှင့်သက်ဆိုင်သော လုပ်ဆောင်မှုတို့အတွက် ဖော်ပြရာ ဗာဗုလုံပြည့်တန်ဆာ

ခ။ ဗျာဒိတ် ၁၈၊ ဗာဗုလုံပြည့်တန်ဆာ ပျက်စီးခံရခြင်း

၃။ နိဂုံး၊

က။ လူသားအစိုးရ (ကျဆင်းသော လောက၌) သည် ဘုရားခန့်အပ်သော အရာဖြစ်သည်။ ဘုရားကဲ့သို့သော အစိုးရမင်းများ မဟုတ်ပဲ ဘုရားအသုံးပြုသော သူများဖြစ်သည်။ အထက်အုပ်မှ အခွင့်မရှိလျှင် မည်သည့်အရာမျှမရှိလာနိုင်။

ခ။ ယုံကြည်သူတို့၏ ဝတ္တရားမှာ ထိုသူတို့အတွက် ဆုတောင်းပေးရန်နှင့် နာခံရန်ဖြစ်သည်။

ဂ။ လူသားအစိုးရသည် အခွန်အထုတ်ပေးဆောင်၍ တော်လျော်သော လေးစားသည့် အမှုအရာသည် ယုံကြည်သူတို့၏ ဝတ္တရားဖြစ်သည်။

ဃ။ လူသားအစိုးရသည် ဥပဒေရေးရာအတွက်ဖြစ်သည်။ ထိုသူတို့သည် ထိုသို့သောအမှုအတွက် ဘုရား၏ ကျွန်ဖြစ်သည်။

- c။ လူသားအစိုးသည် အမြင့်ဆုံးသော အရာဖြင့် မဟုတ်ချေ။ အာဏာတန်ခိုး၌ အတိုင်းအဆရှိလေသည်။ ဘုရားသခင် သတ်မှတ် သောဘောင်ကိုကျော်လွန်လျှင်မူ ထိုအမိန့်အာဏာကိုငြင်းပယ်သင့်ပါ၏။ Augustine ၏ *The City of God* ၌ ဖော်ပြသည်မှာ ‘ ကျွန်ုပ်တို့သည် နိုင်ငံတော်နှစ်မျိုးနှင့် သက်ဆိုင်ကြရာ တမျိုးမှာ ယာယီဖြစ်ပြီးတချို့မှာ ထာဝရကာလ အတွက်ဖြစ်သည် (ဖိလိပ္ပိ ၃: ၂၀)။ နှစ်မျိုးလုံး၌ မိမိတို့သည် ဝတ္တရားရှိကြသည်မှန်သော်လည်း ဘုရား သခင်၏ နိုင်ငံတော်သည် အမြင့်ဆုံးသာလျှင်ဖြစ်သည်။ တဦးချင်းလျှင်ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ၊ ဘုရား အတွက် မိမိတို့၏ ဝတ္တရားရှိမှုကို အထူးပြုရပါသည်။
- စ။ အစိုးရမင်းတို့၏ လုပ်ဆောင်မှုတို့၌ ပူးပေါင်းဆောင်ရွက်ရန် အချင်းချင်းတို့အား နှိုးဆော်၍ အခွင့်သာလျှင် နှုတ်ကပတ် တော် ဝေငှရန် တန်ဆာပလာဖြစ်ပါသည်။
- ဆ။ တဦးချင်းအသက်တာပြောင်းလဲမှုက ဦးစားပေးဖြစ်ရပါမည်။ အစိုးရမင်းဟူသည်။ နောက်ဆုံးအချိန်ကာလအထိ တိုင်ကြာ ညောင်းမြဲမှုမရှိပါ။ အစိုးရမင်းအားလုံးကိုဘုရားကအလိုတော်အတိုင်းအသုံးပြုသည်မှန်သော်လည်း ဘုရားနှင့်သက်ဆိုင်ပဲ မိမိတို့ဘာသာဖွဲ့စည်းထားသည့် အပြစ်ရှိသော လူသားအဖွဲ့အစည်းသာလျှင်ဖြစ်ပါသည်။ ယောဟန်၏ အရေးအသား၌ ဤခံယူချက်အားဖော်ပြခြင်း၌ လောကဟူသော ဝေါဟာရကို အသုံးပြုလေသည် (၁ယော ၂:၁၅ - ၁၇)။

၂:၁၆ ကိုယ်ကာယတပ်မက်ခြင်း ပျောက်ဆုံးသောဆုံးရှုံးသော မျိုးနွယ်၏ မိမိကိုယ်ကိုသာရှာဖွေခြင်း လူအကျင့်ကိုညွှန်သည် (ဂလာတိ ၅:၁၆-၂၁၊ ဧဖက် ၂:၃၊ ၁ပေ ၂:၁၁)။ အထူးဆွေးနွေးချက် ‘ဇာတိ’ (Sarx) ၁ယော ၁:၁၄ ကိုရှု

▣ မျက်စိတပ်မက်ခြင်း ယုဒလူမျိုးတို့က မျက်စိသည် စိတ်ဝိညာဉ်၏ ပြတင်းပေါက်ဖြစ်သည်ဟုဆိုသည်။ ဒုစရိုက်အဖြစ်သည် တွေးတော ခြင်း၌ အစပြု၍ လက်တွေ့အကောင်အထည်ဖော်သောဆရာဖြစ်သည်။ တစ်စုံတစ်ဦး၏ လုပ်ဆောင်မှုသည် သာ၍ ကြီးထွားလာသောအခါ အသက်ရှင်မှုတရားလုံးအားလွှမ်းခြုံလေသည် (သုတ္တံ ၂၃:၇)။

▣ လောကီစည်းစိမ်၌ ဝါကြွားခြင်း ဘုရားသခင်နှင့်ဝေးကွာသော လူ၏ မာန်မာန ကိုရည်ညွှန်းသည်။ (မိမိတို့ပိုင်ဆိုင်လောက အရာ၌ သာ လူသားကိုးစားခြင်း) *The Jerome Bible Commentary, Vol.II by Raymond Brown* ဤသို့ မှတ်ချက်ပြုသည်။

alazoneia ကို ယာကုပ် ၄:၁၆ ၌လည်းတွေ့ရမည်နည်းတူသာ၍ ပေါ်လွင်သော အနက်အဓိပ္ပါယ်ဖြင့်တွေ့ရသည်မှာ မောက်မာထောင်လွှားခြင်း မိမိကိုယ်ကို အမွမ်းတင်ကြွားဝါခြင်း မိမိကိုယ်ကိုသာအားကိုးရာဖြစ်ခြင်းဟု တွေ့ရသည် (P.408)။

▣ ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ ယုံကြည်သူတို့၌လောကကို မချစ်ရမည့်အကြောင်းရင်း နှစ်ချက် ရှိသည်။

- ၁။ ထိုချစ်ခြင်းသည် ခမည်းတော်ထံမှ မဟုတ်၊ (၁၆)
- ၂။ ဤလောကသည် ရွှေသွားကွယ်ပျောက်တတ်၏။ (၁၇)

၂:၁၇ - “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွှေသွားကွယ်ပျောက်တတ်၏ Present Middle Indicative ဖြစ်သည်။ ၂:၈ ယုဒခေတ်ကာလနှစ်ခေတ်နှင့် ဆက်နွယ်မှုရှိနေသည်။ ပြီးပြည့်စုံသော ခေတ်ကာလသစ်သည် လာဆဲရှိ၍ ဒုစရိုက်အဖြစ်နှင့် ပုန်ကန်တတ်သော ခေတ်ကာလဟောင်းမှာ ရွှေသွားကွယ်ပျောက်မည်ဖြစ်သည် (ရောမ ၈:၁၈-၂၅)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ ဤခေတ်ကာလနှင့် လာဆဲရှိသော ခေတ်ကာလ ”

ဓမ္မဟောင်းပရောဖက်တို့က အနာဂါတ္တိဆိုင်ရာကို ပစ္စုပ္ပန်အားချဲ့ဆန့်ခြင်းအဖြစ်မြင်သည်။ ထိုသူတို့အတွက်မူ အနာဂါတ္တိအရာသည် ကုသရေလူမျိုးများပြန်လည်စုစည်းခြင်းအဖြစ်မြင်သည်။ နေ့ရက်သစ်အဖြစ်ပင်မြင်ထားသည်။ (ဟောရှာယ-၆၅:၁၇၊ ၆၆:၂၂) အပြဟံ၏ မျိုးနွယ်များအနေဖြင့် ထာဝရဘုရားအား ဆက်လက်၍ငြင်းပယ်လျှက်ရှိကြရာ (နှင့်ထုတ်ခြင်းခံရပြီး နောက်တွင်ပင်) ဆိတ်ငြိမ်ကာလ၌ အသစ်သောပုံစံဖြင့် ယုဒတို့၏ စာပေများပေါ်ထွက်လာသည် (1 Enoch, IV Ezra, II Barch)။ ဤအရေးအသားများက ခေတ်ကာလ နှစ်ခေတ်ကိုခွဲခြားလာရာ စာတန်းအုပ်စိုးသော ဆိုးရွားသော မျက်မှောက်ကာလနှင့် လာရောက် ဆဲရှိသော ကာလဖြစ်သည့် ဝိညာဉ်တော်အုပ်စိုးမည့်ဖြောင့်မတ်ခြင်းကာလဟူ၍ဖြစ်သည်။

ဤသို့သြလော်ဂျီကဏ္ဍ(နောက်ဆုံးသောကာလ)နှင့်စပ်လျှင်၍ ထင်ရှားစွာ မြင်သာလာလေသည်။ သီသြလော်ဂျီသမားများက ဤအရာကို “ဆင်ကဲ့ဖော်ပြခြင်း”ဟုခေါ်သည်။ ဤခေတ်ကာလနှစ်ခေတ်ကို ဓမ္မသစ်က အတည်ပြုထားသည်။

ယေရှု	ပေါလု	ဟေဗြဲသြဝါဒစာ
မသဲ ၁၂:၃၂	ရောမ ၁၂:၂	၁:၂
မသဲ-၁၃:၂၂၊ ၃၉	၁ကော ၁:၂၀၊ ၂:၆၊၈၊ ၃:၁၈	၆:၁၅
မာကု ၁၀:၃၀	၂ကော ၄:၄	
လုကာ ၁၆:၈	အလာတီ ၁:၄	
လုကာ ၁၈:၃၀	ဖေက ၁:၂၁၊ ၂:၁၊၇၊၆:၂၁	
လုကာ ၂၀:၃၄ ၃၅	၁တီ ၆:၁၇	
	၂တီ ၄:၁၀	
	တိကု ၂:၂၁	

ဓမ္မသစ်သီသြလော်ဂျီ၌ ဤယုဒခေတ်နှစ်ခေတ်မှာ ထပ်၍လာသည်။ အကြောင်းမှာ မေရှိယနှစ်ကြိမ်ကြွလာခြင်းအား ကြိုတင် ပရောဖက်ပြုချက်ကို ခြုံ၍ကြည့်ခြင်းဖြစ်သည်။ ယေရှုလူ့ဇာတိခံခြင်းအားဖြင့် ဓမ္မဟောင်းပရောဖက်ပြုချက်ဖြစ် သော ခေတ်ကာလ သစ်မှာပြည့်စုံခြင်းသို့ရောက်လေသည် (ဒီယေလ-၂:၄၄၊၄၅)။ ဓမ္မဟောင်းကျမ်းက ကိုယ်တော်၏ ကြွလာခြင်းအား စီရင်ခြင်းနှင့် အောင်မြင်ခြင်းအလိုမှာ မြင်ထားသော်လည်း ပထမအကြိမ်ကြွလာခြင်း၌ ခံစားပေးဆပ်ကာ အစေခံကျွန်ကဲ့သို့ (ယေရှုယ ၅၃၊ ဇာခရိ ၁၂:၁၀) ကြွလာလျက် နိမ့်ချ၊ နူးညံ့စွာ ကြွလာလေသည်။ (စာဆို ၉:၉)ဓမ္မဟောင်းကကြိုတင် ဖော်ပြသည့်အတိုင်း ဘုန်းတန်ခိုးဖြင့် ပြန်လည်ကြွလာမိဖြစ်သည် (ဗျာဒိတ် ၁၉)။ ဤကာလနှစ်ခုကဏ္ဍပြည့်စုံခြင်းက နိုင်ငံတော်ကို ပေးအပ်ပြီသော်လည်း အနာဂါတ်၌ ပြည့်စုံမည်ဖြစ်သည်။(ပြီးပြည့်စုံခြင်းသို့မရောက်သေးပါ)။ ဤအချက်သည်ဓမ္မ သစ်၏တည်ရှိပြီး ဖြစ်သော်လည်း မပြည့်စုံသေး သောအရာဖြစ်တော့သည်။

☐ “ဘုရားသခင်အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ထာဝရအသက်သည် အတိတ်၌ ယုံကြည်ဝန်ခံရုံမျှ သာမကပဲ နှစ်သက်ဘွယ်သောအသက်ရှင်မှုနှင့် မည်သို့ဆက်နွယ်နေကြောင်း သတိပြုပါ (မသဲ ၂၅:၃၁ ၄၆၊ ယာကုပ် ၂:၁၄-၂၆။) အထူးဆွေးနွေးချက် ဘုရားသခင် အလိုတော် ယော ၄:၃၄ကိုရှု။

ကျမ်းချက် ၂:၁၈-၂၅ ချစ်သားတို့ ယခုကာလသည် နောက်ဆုံးကာလဖြစ်၏။ ခရစ်တော်၏ ရန်ဟူတည်းဟူသော အတ္တိခရစ်တော်ပေါ်လာကြောင်းကို သင်တို့ကြားရသည့်အတိုင်း ယခုပင် အန္တိခရစ်အများရှိကြ၏။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးကာလဖြစ်သည်ကို သိရ၏။ ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့် စပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှ ထွက်သွားကြ၏။ သင်တို့သည် သန့်ရှင်းတော်မူသော ဘုရား၏ လက်မှတ်သိက်ကျေးဇူးတော်ကို ခံရ၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။ သမ္မာတရားကို သင်တို့မသိ သော ကြောင့်ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့ သည် သမ္မာတရားကို၎င်း၊ မုသာရီသမျှတို့သည်သမ္မာတရားနှင့် မစပ် ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ ပေးလိုက်၏။ မုသာကိုသုံးသောသူကားအဘယ်နည်း။ ယေရှုသည် ခရစ်တော် မဟုတ်ဟုငြင်းပယ်သောသူသတည်း။ ခမည်းတော် နှင့် သားတော်ကိုငြင်းပယ်သူသည် အန္တိခရစ်ဖြစ်၏။ သားတော်ကို ငြင်းပယ်သောသူမည်သည်ကား ခမည်းတော်ကို မသိ သားတော်ကို ဝန်ခံသောမည်သည်ကား ခမည်းတော်ကိုသိ၏။ ထို့ကြောင့် သင်တို့သည် ရှေးဦးစွာ သင်ကြားရသော ဒေသနာ ကိုသင်တို့၌ထည့်ကြလော့။ ထိုဒေသနာသည် သင်တို့၌ တည်လျှင် သင်တို့သည် သားတော်၌လည်း ခမည်းတော်၌ ၎င်းတည်ရ ကြလိမ့်မည်။ ငါတို့အားပေးတော်မူသော ဂတီ တော်မူကား ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတီတော်ပေတည်း။

၂:၁၈ ‘ချစ်သားတို့’ ၂:၁၄ မှတ်စုကိုရှု။

☐ “ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။” Article အသုံးပြုသော နောက်ဆုံးသောကာလစကားလုံးကို ဤနေရာ၌ သာတွေ့ရသည်။ ခရစ်တော်ဒုတိယအကြိမ်ကြွဆင်းလာမည့်အရာကို ဓမ္မသစ်၌ ဖော်ပြသည့် “နောက်ဆုံးသောနေ့ရက်များ”ကဲ့သို့ ပင်ဖြစ်သည် (ယော ၆:၃၉-၄၀၊၄၄)။ ယောဟန်၏ ဖော်ပြချက်တို့တွင် ဤအချက်သည် အရေးကြီးသည့် အချက်ဖြစ်သည်။

အကြောင်းမှာ ယနေ့မျက်မှောက်၌ များစွာသောအနက်ပြန်သူတို့၌ C.H.Dodd ၏ Realized eschatology နှစ်တထောင် အုပ်စိုးခြင်းကို အထူးပြုချက်၏ လွှမ်းမိုးမှုများစွာရှိနေသည်။ ဘုရားသခင်၏နိုင်ငံတော်သည်ယေရှုခရစ်အားဖြင့်ရောက်လာကြောင်း ယောဟန်က တမူထူးစွာ သင်ကြောင်းမှာ မှန်ကန်ပါသည်။ သို့သော်လည်း ကျမ်းချက်က ဖော်ပြသည်မှာ အနာဂတ်တွင် ပြီးပြည့်စုံမည့်တရား (ဖြစ်စဉ် သို့မဟုတ်ကာလ)ကိုလည်းတွေ့ရသည်။ ဤအချက်သည် တည်ရှိပြီး၍ မပြည့်စုံသေးသော (လာရောက်ဆဲရှိသော) ယုဒခေတ်အကြားလွန်ဆွဲမှုဖြစ်၍ ၎င်းသည်ယခုအခါ အချိန်ကာလတဝက်တပျက်ထပ်လျှက်ရှိသည်။

☐ ‘အန္တီခရစ် - အန္တီခရစ်အများ’ အနည်းကိန်းအများကိန်းနှစ်ချက်လုံး၌ Article အသုံးမပြုထားချေ (MSS Aleph, B, C)။ ဓမ္မသစ်ကျမ်းယောဟန်ကသာ ဤဝေါဟာရကိုသုံးထားသည် (၂:၁၈၊ ၂၂၊ ၄:၃၊ ၂ယော ၇)။ မှတ်စုအပြည့်အစုံကို ၂:၃-၂၇ D မှ ဖြိုငဲ့ သုံးသပ်ချက်အားရှု။

☐ ပေါ်လာကြောင်း Present Middle (deponent) Indicative ဖြစ်သည်။ Koine Greek ၌အချို့ဂရိကြိယာအသုံးအနှုန်း တို့ကို ဖယ်ထားသည်ကိုတွေ့ရ၍ အချို့ပုံစံများ၌မူ အသုံးပြုထားသည်ကိုတွေ့ရသည်။ Deponent ကြိယာများကို Middle သို့ မဟုတ် Passive Voice ၌ အသုံးပြုသော်လည်း Active Voice အနက်ဖြင့်သာ ဘာသာပြန်ကြသည်။ ဤနေရာ၌ ပစ္စုပ္ပန်ကာလကိုပြခြင်းမှာ သေချာသော အနာတ္တိဆိုင်ရာကို ညွှန်ပြနေသည်။ အနည်းကိန်းဖြင့်သုံးသော အန္တီခရစ်သည် ရောက်လာ၍ များစွာသော မိစ္ဆာအရာများသို့မဟုတ် မေရိယအတုအယောင်များမှာ ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ (အတတ္တိခရစ်အများ)

သီဩလော်ဂျီဆိုင်ရာ၌ဖြစ်နိုင်သွယ်ရှိသည်မှာ ခရစ်တော်ပြန်ကြွလာမည့် အချိန်အတိအကျကို စာတန်မသိသောကြောင့် အခွင့်အရေးရသည့်အခိုက်အတန့်၌ ဤလောက၌ ဦးဆောင်မှုပြုရန် တစ်စုံတစ်ဦးကိုပြင်ဆင်ထားပြီးဖြစ်သည်။

☐ အများရှိကြ၏။ Perfect Active Indicative ဖြစ်သည်။ အတ္တိခရစ်၏ ဝိညာဉ်သည် မျက်မှောက်ကာလ၌ ရောက်နေပြီဖြစ်၍ ဤလောကထဲ လှုပ်ရှားနေပြီဖြစ်သည်။ (မိစ္ဆာဆရာများ) သို့တိုင်အောင် အနာဂတ်တွင် ထင်ရှားပြည့်စုံမည့် အခြေ အနေရှိဆဲရှိသည်။ အချို့အနက်ဖွင့်သူတို့က ဤအချက်သည် ယောဟန်ခေတ်ကာလမှ ရောမအင်ပါယာကိုရည်ညွှန်းခြင်း အဖြစ်နားလည်ထား၍ အချို့ကမူ နောက်ဆုံးသော အနာဂတ္တိကာလကို ရည်ညွှန်းသည်ဟုဆိုသည်။ ခံယူမှုအမျိုးမျိုးရှိသော်လည်း နှစ်ချက်လုံးမမှားပါ။ နောက်ဆုံးသောအချိန်ကာလသည် ခရစ်တော်၏ လူ့ဇာတိခံယူခြင်း၌အစပြုပြီဖြစ်၍နောက်ဆုံးပြီး ပြည့်စုံခြင်းကို ရောက်သည့်တိုင် ဖြစ်သည်။ (ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း)

၂:၁၉ ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏- မျက်မြင်ရသောအသင်းတော်၌ မှားယွင်းသောသွန်သင်ချက်နှင့် မှားယွင်းသော ဝန်ခံချက်များရှိနေကြောင်း ပြည့်စုံသည့်သာဓကတစ်ခုဖြစ်သည် (မသဲ ၇:၂၁-၂၃၊ ၁-၉၊ ၁၈-၂၃၊ ၂၄-၃၀)။ ၎င်းတို့၌ သစ္စာတရားမရှိခြင်း ကျမ်းရေးသူက ၎င်းအသုံးပြုသည့် ကြိယာအသုံးအနှုန်းများကို အလွန်ဂရုစိုက်လေသည်။ အောက်ပါအတိုင်း အခဏ်းယံ ၁၉၅ တွေ့ရသည်။

- ၁။ မိစ္ဆာဆရာများထွက်သွားကြ၏။ (Aorist)
- ၂။ ငါတို့နှင့်စပ်ဆိုင်မှုအလျှင်းမရှိ (Imperfect)
- ၃။ ငါတို့နှင့်စပ်လျှင်ထွက်သွားကြမည်မဟုတ် (Second Class conditional Sentence နှင့် Pluperfect Verb) အထူးဆွေးနွေးချက် ယော ၆:၆၄ကိုရှု။

☐ ‘လျှင်’ Second Class Conditional Sentence ဖြစ်၍ဦးတည်ချက်နှင့် ဆန့်ကျင်ဘက်အဖြစ်နားလည်ရမည်။ ဤသို့အနက်ပြန်ဆိုနိုင်သည်။ ငါတို့နှင့်စပ်ဆိုင်သော ထိုသူတို့သည် ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူမနေသော ထိုသူတို့သည် အတူနေကြလိမ့်မည်။

☐ ‘ငါတို့နှင့်အတူနေကြလိမ့်မည်။’ Pluperfect Active Indicative ဖြစ်၍ အတိတ်ပြီးစီးခဲ့ပြီးလုပ်ဆောင်မှုကိုဖော်ပြသည်။ စွဲမြဲသော ယုံကြည်ခြင်းကိုရည်ညွှန်းအချက်များမှာ တချက်ဖြစ်သည် (၂၄၊ ၂၇၊ ၂၈)။ မှန်သော ယုံကြည်ခြင်းသည် တည်မြဲ၍ အသီးသီးသော အသက်တာရှိလေသည် (မသဲ ၁၃:၁-၂၃)။ အထူးဆွေးနွေးချက် ယော ၈:၃၁ကိုရှု။

☐ ‘၂:၂၀ သင်တို့သည် သန့်ရှင်းတော်မူသော ဘုရား၏ လက်မှ ဘိသိက်ကျေးဇူးတော်ကိုခံရ၍’ ယုံကြည်သူတို့၏ မိဿဟာယ၌ ကျန်ရစ်သော သူတို့၏ တမူခြားနားချက်အား အထူးပြုသည်။ ဖြစ်နိုင်သွယ်ရှိသည်မှာ Gnostic တို့သည် အရှေ့တိုင်းဘာသာတရားများ၏ နက်နဲမှုများ၏ လွှမ်းမိုးခြင်းရှိ၍ ထိုးထွင်းသိမြင်ခြင်းနှင့်ဘုရားတပါး၏ သက်သေပြခြင်း ကိုဆောင်သည် အထူးဘိသိက်ကို ခံယူကြသည်။ ယောဟန်က ဘိဘိသိက်သည် ထိုသူတို့အတွက်မဟုတ် ယုံကြည်သူတို့ အတွက်ဖြစ်ပြီးဘုရားကပေးသည့်ဘိသိက်ကျေးဇူးတော်ဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ်။ “သန့်ရှင်းတော်မူသောဘုရား”

အောက်ပါအတိုင်းရည်ညွှန်းနိုင်သည်။

၁။ ခမည်းတော်ဘုရား (ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော သူဟု ဓမ္မဟောင်း၌ အကြိမ်ဖော်ပြသည်။)

၂။ သားတော်ဘုရား (မာကု ၁:၂၄၊ ဇွကာ ၄:၃၄၊ ယော ၆:၆၉၊ တမန်တော် ၃:၁၄)

၃။ ဝိညာဉ်တော်ဘုရား(သန့်ရှင်းသော ဝိညာဉ်တော်ဟူသော နာမတော် ယော ၁:၃၃၊ ၁၄:၂၆၊ ၂၀:၂၂) တမန်တော် ၁၀:၃၈သည် သုံးပါးတရား၏ ဤဘိသိက်ပေးခြင်းအရာ၌ ပတ်သက်မှုကို ဖော်ပြသော အချက်ဖြစ်သည်။ ယေရှုသည် ဘိသိက်ခံရသောသူ ဖြစ်သည် (လုကာ ၄:၁၈၊ တမန်တော် ၄:၂၇၊ ၁၀:၃၈)။ ဤနေရာ၌ ယုံကြည်သူအားလုံး၏ ပါဝင်မှုကိုသာ၍ ကျယ်ပျံ့စွာ နားလည်ရသည် (၁ယော ၂:၂၇)။ ဘိသိက်ခံရသောသူမှသည် ဘိသိက်ခံရသောသူများဖြစ်လာခြင်းတည်း။ အန္တိခရစ်နှင့် အန္တိခရစ်အများကဲ့သို့ဖြစ်သည် (၁ယော ၂:၁၈)။ ဓမ္မဟောင်းကာလ၌ ဆီလောင်း၍ ဘိသိက်ပေးခြင်း၏ တင်စားပုံဆောင်ချက်များ (ထွက်မြောက်ရ ၂၉:၇၊ ၃၀:၂၅၊ ၃၇:၂၉)။ ဘုရားသခင်၏ ခေါ်ယူခြင်းနှင့် လုပ်ဆောင်ချက်တရားအတွက် အထူးခန့်အပ်ခြင်းဖြစ်သည်။ (ပရောဖက်များ၊ ယဇ်ပရောဟိတ်များနှင့်ရှင်ဘုရင်များ)ခရစ်တော်ဟူသော နာမတော်အား ဟေဗြဲ အသုံးအနှုန်းအရ “ဘိသိက်ခံရ သောသူ” သို့မဟုတ် မေရှိယအနက်ရလေသည်။

☐ “ဘိသိက်ကျေးဇူးတော်” အထူးဆွေးနွေးချက် ယော ၁၁:၂ကိုရှု

NASB “အားလုံးကိုသိကြ၏”

NKJV “ခပ်သိမ်းသောအရာတို့ကို သိကြ၏”

NRSV “အားလုံးကိုသိနားလည်ကြ၏”

TEV “သမ္မတရားကို သိကြ၏”

NJB “သိနားလည်ခြင်းကို ရရှိကြ၏”

Gnostic မိစ္ဆာအနေဖြင့်၎င်း၏ အထူးထိုးထွင်းသိမြင်ခြင်းအပေါ် မောက်မာသော ခံယူချက်နှင့် စပ်လျှင်း၍ ဤအချက်ကို ဖော်ပြလေသည်။ ယောဟန်အတည်ပြုသည်မှာ ယုံကြည်သူတို့၌ ရှိအပ်သော သိနားလည်ခြင်းရှိ၍ (၂၇နှင့် ယော ၁၆:၇-၁၄နှင့် ယေရမိ ၃၁:၃၄)၊ ဘာသာတရားများ၏ သိနားလည်ခြင်းမျိုးမဟုတ်ကြောင်းဖော်ပြသည် (၃:၂)။ ယောဟန်အတွက်အမှု- သမ္မတရားသည် ဆင်ခြင်နုလုံးသွင်ခြင်းနှင့် ကိုယ်တိုင်ကိုယ်နှစ်ချက်လုံးပါဝင်ရာ ဤဘိသိက်အရာသည် ဝမ်းမြောက်ဘွယ် သတင်းကောင်းနှင့် ဝိညာဉ်ကိုလည်း ရည်ညွှန်းနိုင်လေသည်။

ဂရိကျမ်းဂန်တို့၌ ဤစာစုကို အမျိုးမျိုးတွေ့ရသည်။ NKJV A,C နှင့် K တို့မှဖော်ပြရာ Panta နုပုလွင်အများကိန်းကို ယူ၍ NASB, Aleph, B နှင့် P တို့ဖော်ပြရာ Pantos ပုလွင်အများကိန်းကိုယူ၍ သင်တို့အားလုံးဂရိ အထူးပြုသည်။ UBS⁴ ကမူ၎င်းကို B အဆင့်(သေချာသလောက်) ပေးထားသည်။ ဘိသိက်နှင့် သိနားလည်ခြင်းကို ယုံကြည်သူတိုင်းထားပေးထားရာ ရွေး၍လည်းကောင်း အထူးလူတန်းစားအချို့အတွက် လည်းကောင်း ဉာဏ်ရှိသူတို့အတွက် လည်းကောင်းဝိညာဏ်ရေးရာ အခြေအနေ တခု၌လည်းကောင်း ပေးခြင်းမျိုးမဟုတ်ပေ။

၂:၂၁ ယောဟန်၏ စာရှုသူများ၌ ရွေးချယ်ခံရခြင်းအတွက် ယုံကြည်ခြင်း အာမခံချက်နှင့် သမ္မတရားကို သိနားလည်ခြင်းအား ဖော်ပြချက်တို့မှ တချက်ဖြစ်သည်။ ဤကျမ်းချက်က အာမခံချက်ပေးသည်မှာ ဆာငတ်၍ သတင်းကောင်းကို သိကျွမ်းသော ယုံကြည်သူများအား ဝိညာဉ်တော်က ပေးသည့် ဘိသိက်ပေါ်အခြေပြုသည်။

၂:၂၂ “မုသားကို သုံသောသူကားအဘယ်သူနည်း” ဤစာစု၌ Definite Article ကိုသုံးသောကြောင့် ယောဟန်က အောက်ပါအတိုင်း ရည်ညွှန်းသည် ။

၁။ အထူးသဖြင့် မှားယွင်းသော မိစ္ဆာဆရာများ

၂။ ကြီးစွာသော မုသားသုံးလျှင် သတင်းကောင်းကို ငြင်းပယ်သူများ (၅:၁၀)

မုသားကိုသုံးသောသူနှင့် အန္တိခရစ်သည် ယှဉ်တွဲလျက်ရှိသည်။ ဆော်ကလတိုင်း၌ အန္တိခရစ်၏ ဝိညာဉ်သည်ရှိနေရာ အခြေခံကျသည့်အနက်အဓိပ္ပါယ်မှာ (နေရာပြုပုဒ် ‘အတ္တိ’ မှဖြစ်နိုင်ခြေရှိသော နှစ်ချက်) ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သောသူ သို့မဟုတ် ‘ခရစ်တော်အယောင်ဆောင်သောသူ’ ဟု နားလည်ရသည်။

☐ “ယေရှုသည်ခရစ်တော်” *Jerome Biblical Commentary*, p.408 ၌ ဤသို့တွေ့ရသည်။

ကျမ်းရေးသူက ဓမ္မဟောင်းမှ ယုဒတို့၏ မျှော်လင့်ချက်ဖြစ်သောမေရှိယသည် ယေရှုအားဖြင့်ပြည့်စုံလာကြောင်း ဖော်ပြရုံသာကံသက် မဟုတ်ပေ။ ခရစ်တော်ဟူသော ဤနေရာ၌ ဖော်ပြချက်မှာ ဓမ္မသစ်၏ ထူးခြားချက်ဖြစ်သော ယေရှု၏ဩဝါဒများနှင့် လူတို့အား ကယ်တင်သည့်အရှင်ဖြစ်ကြောင်းလုပ်ဆောင်တော်မူချက်အားဖြင့် ဖော်ပြချက်ကို သာ၍နှစ်သက်ဘွယ်ရှိသည်(တမန်တော်- ၂:၃၁၊ ရောမ ၁:၄) ဖြစ်နိုင်ဘွယ်ရှိသည်။ ခံယူချက်ဆိုင်ရာအတည်ပြုခြင်း၌ အောက်ပါအချက်များအားတွေ့ရသည်။

(၁) Gnostic တို့အား ဆန့်ကျင် ငြင်းခုံခြင်းကဲ့သို့။

(၂) ပါလက်စတိုင်းမှ သာယာရေးအယူသည်းမှုအရ- အသင်းတော်ကို တရားစရပ်မှ ခွဲ၍အေဒီရာ၌ Jamnia တွင် ရရှိတို့၏ ကျိန်တွယ်ခြင်း

(၃) ယေရှုသည်ခရစ်တော်ဖြစ်သည်ဟု ဗတ္တိဇံမင်္ဂလာဆိုင်ရာ အတည်ပြုခြင်းအဖြစ်

၂:၂၂-၂၃ “သားတော်ကိုငြင်းပယ်သောသူ” Gnostic မိစ္ဆာဆရာတို့က မိမိတို့သည် ဘုရားကိုသိကြောင်းပြောဆိုလျက်ပင် ယေရှုခရစ်တော်၏ ဖြစ်ခြင်းအမှန်ကို ဗဟိုမပြုခြင်းငြင်းပယ်ခြင်းနှင့် သေးသိမ်စေခြင်းတို့ကိုပြုလေသည် (၄:၁-၆၊ ၅:၁၁-၁၂၊ ဗယာ ၅:၂၃)။ ဒုတိယရာစုနှစ်မှ Gnostic တို့၏ ရေးသားချက်များအပေါ်အခြေပြု၍ ဓမ္မသစ်နှင့်ကနဦးအသင်းတော် သခင်များ၏ မှတ်ချက်များက အောက်ပါအတိုင်းပေါ်ထွက်လာသည်။

၁။ Gnostic တို့က ခရစ်ယာန်ယုံကြည်ချက်ကို ဂရိဒဿနိကအတွေးအခေါ် (ပလေတို)နှင့်သော်လည်းကောင်း၊ အရှေ့တိုင်း အာသာတရားများနှင့်လည်းကောင်း ပေါင်းစည်းရန်ကြိုးစားခဲ့ကြသည်။

၂။ ယေရှုသည် ဘုရားဇာတိမှန်သောလည်း လူ့ဇာတိကိုမခံယူ၊ အကြောင်းမှာ ဝိညာဉ်နယ်ပယ်သည် ကောင်းမြတ်၍ ဇာတိအသွေး အသားသည် ဆိုးယုတ်သည်။ ထို့ကြောင့် ဘုရားက လူ့ဇာတိခံယူသည်မှာ ဖြစ်နိုင်ဘွယ်မရှိဟု သွန်သင်ခဲ့ကြသည်။

၃။ ကယ်တင်ခြင်းနှင့်ပတ်သက်၍ အောက်ပါနှစ်ချက်ကိုသွန်သင်သည်။

က။ အုပ်စုတစုကခံယူသည်မှာ ကောင်းကင်တမန်များနယ်ပယ် (aeon)မှ အထူးသိမြင်နားလည်စေခြင်းက ဝိညာဉ်ကယ် တင်ခြင်းကို ဆောင်ယူ၍ မြေကြီးနှင့်စပ်ဆိုင်သောခန္ဓာအလျှင်းမပါဟုဆိုသည်။

ခ။ အခြားအုပ်စုတစုက ခန္ဓာခြိုးခြံခြင်းအပိုင်းကို အလေးထားသည် (ကောလောသဲ ၂:၂၀-၂၃) ခန္ဓာ၏ လိုအပ်မှု၊ တောင်းဆိုမှုကို လုံးလုံးလျားလျား ငြင်းပယ်ခြင်းက စစ်မှန်သောကယ်တင်ခြင်းအတွက် အရေးကြီးသည်ဟုဆိုသည်။

၂:၂၃ - “သားတော်” ဘုရားသခင်နှင့် မိတ်သဟာယပြုရာတွင် သားတော်ကို ယုံကြည်ခြင်းဖြင့်သာရနိုင်သည် (၅:၁၀၁၊ ၁၃)။ ယေရှုကိုယုံကြည်ခြင်း ရွေးချယ်စရာတခုမဟုတ်ချေ။ ခမည်းတော်ထံရောက်ရန် တခုတည်းသောလမ်းခရီးမှာ ယေရှုသာလျှင် ဖြစ် သည်။ (ယော ၅:၂၃၊ ၁၄:၆၊ လုကာ ၁၀:၁၆)

☐ “ဝန်ခံသောသူ” အခင်းငယ် ၂၂ (နှစ်ကြိမ်) ၂၃ (တစ်ကြိမ်)နှင့် ၂၆ (တစ်ကြိမ်)တို့မှ “ငြင်းပယ်သောသူ”နှင့် တိကျသောဆန့်ကျင် ဘက်ဖြစ်သည်။ အထူးဆွေးနွေးချက် ‘ဝန်ခံခြင်း’ ယော ၉:၂၂-၂၃ ကိုရှု။

၂:၂၄ “ထို့ကြောင့်သင်တို့သည်” ယောဟန်၏စာရှုသူတို့နှင့် မိစ္ဆာဆရာများနှင့် ကျန်ရစ်သောငှင်းတို့၏ နောက်လိုက်များအကြား အလွန်ကွာဟမှုကို အထူးပြုကြောင်းတော်ပြသည်။

☐ “ရှေ့ဦးစွာကပင်ကြားရသောဒေသနာကို သင်တို့၌တည်စေကြလော့” Present Active Imperative ဖြင့် သဒ္ဒါဖွဲ့စည်းမှု အရ အထူးပြုထားသည့် “သင်တို့” (ဂရိစာကြောင်းတွင် အစပြုရာ)သည် မိစ္ဆာဆရာတို့၏ သတင်းစကားနှင့် ခြားနားကွဲပြား စေခြင်းဖြစ်သည်။ ဒေသနာသတင်းကောင်းကို ပုဂ္ဂိုလ်အသွင်သင်္ကေတပြု၍ ခိုလှုံသော ဧည့်သည် အလား တော်ပြသည်။ မိစ္ဆာ ဆရာများ (ပညာသုံးသူများ) အပေါ် ခရစ်ယာန်တို့၏ အောင်နိုင်ခြင်းအတွက် ပေးအပ် သော အကြောင်းအရာနှစ်ချက်တွင် ပထမ အချက်ဖြစ်သည်။ ဒုတိယအချက်မှာ အခင်းငယ် ၂၀ နှင့် ၂၇ တွင်တွေ့ရ၍ ဝိညာဉ်တော်၏ ဘိသိက်ကိုရည်ညွှန်းရာ ဖြစ်သည်။ တဖန် ဒေသနာသတင်းကောင်းဖြစ်သော သတင်း စကား နှင့် ပုဂ္ဂိုလ် နှစ်မျိုးလုံးအား “ရှေ့ဦးစွာကပင်”စာစုနှင့်ဆက် သွယ်ထားသည် (၁၃၊ ၁၄၊ ၂၄၊ နှစ်ကြိမ်)။ ဘုရားသခင်၏ နှုတ်တော်သည် အကြောင်းအရာနှင့် ပုဂ္ဂိုလ်နှစ်မျိုးလုံးဖြစ်၍ ရေးထားသောစာနှင့် အသက်ရှင်သောပုဂ္ဂိုလ် နှစ်မျိုး လုံးဖြစ်သည် (၁:၈၊ ၁၀၊ ၂:၂၀၊ ၂၄)။ အထူးဆွေးနွေးချက် “တည်နေခြင်း” ၂:၁၀ ကိုရှု။

☐ “လျှင်” Third Class Conditional Sentence ဖြစ်၍ စွမ်းဆောင်နိုင်သည့်လုပ်ဆောင်မှုဖြစ်သည်။ တည်နေခြင်းနှင့် စပ်ဆိုင်၍ ဆက်လက်၍ သတိပေးပြီးဆုံးမထားသည်။ တည်နေခြင်းမှရပ်စဲခြင်းဟူသည် မည်သည့်အခါမျှ ဆက်စပ်မှုမရှိခဲ့ကြောင်း တော်ပြသည် (၂:၁၈-၁၉)။ တည်နေခြင်းသက်သေရှိသော အသက်ရှင်မှုက ယုံကြည်ခြင်း၏ အာမခံချက်ပင်ဖြစ်သည် (ယော ၁၅)။

တည်နေခြင်းသည် သတင်းစကားကိုကြား၍ လက်ခံရရှိပြီး သားတော်၊ ခမည်းတော်နှစ်ပါးလုံးနှင့် မိသားစုယုရုလာရာ (ယော ၁၄:၂၃) အသက်တော်၏ ရွေးချယ်မှုဖြစ်သော အပြုသဘော (ချစ်ခြင်း)နှင့် အပျက်သဘော (လောကကိုငြင်းပယ်ခြင်း)၌ ထင်ရှားပေါ်လွင်လေသည်။

၂:၂၅ - “ငါတို့အားပေးတော်မူသော ကတိတော်မူကား ထာဝရအသက်ကိုဝန်ခံတော်မူသော ဂတိတော်ပေတည်း” တဖန်တွေ့ရသော ဤနာမ်စားမှာ မသဲကွဲသောကြောင့် ခမည်းတော်နှင့် သားတော်ဘုရားအားရည်ညွှန်းနိုင်သည်။ တမင်ရည်ရွယ် ခြင်းလည်းဖြစ်နိုင်သည် (၂ပေ ၁၅ ကဲ့သို့)။ ဤဘော်ပြချက်သည် ယော ၃:၁၅-၁၆ နှင့် ၆:၄၀ တို့နှင့် ဆင်တူကြောင်း ထင်ရှားသည်။

ကျမ်းချက် ၂:၂၆-၂၇ “သင်တို့ကိုလှည့်ဖြာသောသူတို့၏အကြောင်းကို ဤသို့သင်တို့အားငါရေး၍ ပေးလိုက်၏။ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသောဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည် ‘ဖြစ်၍ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက်ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်။ အမှန်ဖြစ် လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အားသွန်သင်တော်မူသည့်အတိုင်း သင်တို့သည် သားတော်၌တည်နေကြလော့။”

၂:၂၆ - ‘သင်တို့ကိုလှည့်ဖြာသောသူတို့’ Present Active Participle ဖြစ်သည်။ ခေတ်ကာလတိုင်း၌ လှည့်ဖြာသူများ ရှိလေသည်။ (မသဲ ၇:၁၅၊ ၂၄:၁၁၊ ၂ယော ၇)ထိုသူတို့မှာ ခရစ်ယာန်များစုဝေးရာ အလွန်တက်ကြွစွာ တက်ရောက်ပါဝင်၍ နှိမ့်ချလျှက်ရှိသော ဘာသာရေးသမားများလည်းဖြစ်တတ်သည်။

၂:၂၇ - “သင်တို့ခံရသော” Aorist Active Indicative ဖြစ်၍အတိတ်၌ လုပ်ဆောင်ပြီးစီးခဲ့သည့် အချို့အရာကို ညွှန်ပြသည်။ “ဘိသိက်ကျေးဇူး”စကားလုံးသည် အခဏ်းငယ် ၂၄ မှ ‘သင်တို့ကြားရသော’ နှင့် ယှဉ်တွဲမှုရှိသည်။ သတင်းစကားကို (၁) တဦးချင်း၏ယုံကြည်ခြင်း (ယော ၁:၁၂၊ ၃:၁၆)နှင့် (၂) သမ္မတရားအဖြစ် (၂ယော ၉-၁၀၊ ၁ကော ၁၅:၁-၄၊ ယုဒ ၃) လက်ခံရရှိရမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်နှစ်မျိုးလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ကြားနေလုပ်ဆောင်မှုပင်ဖြစ်သည်။

▣ “ဘိသိက်ကျေးဇူးတော်” ဤအချက်သည် လုပ်ဆောင်ချက် (ဝိညာဉ်တော်) သို့မဟုတ် အကြောင်းအရာ (သမ္မတရား ဖြစ်သော သတင်းကောင်း)၏ ပတ်သက်မှုကို ရည်ညွှန်းသည်ထက် ဘိသိက်၏နောက်ဆက်တွဲအကျိုးရလဒ်ကို အထူးပြုခံရ လေသည်။ ဘိသိက်သည် ဓမ္မဟောင်းခံယူချက်၌အထူးခေါ်ယူခြင်းနှင့် ဘုရားသခင်စေခိုင်းသောအမှုအတွက် တစုံတစ်ဦးအား အထူးခန့်အပ်ခြင်းဖြစ်သည်။ ပရောဖက်များ၊ ယစ်ပရောဖိတ်များနှင့် ရှင်ဘုရင်များမှာ ဘိသိက်ခံရသောသူများဖြစ်သည်။ ဤအသုံးအနှုန်းသည် ဝေါဟာရဇစ်မြစ်အားဖြင့် မေရှိယ အသုံးအနှုန်းနှင့် ဆက်နွယ်မှုရှိသည်။ ဤနေရာ၌မူကား သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူတို့၏ စိတ်နှလုံးကို သတင်းကောင်းဖြင့် အလင်းကိုဆောင်ကျဉ်း၍ ခိုင်မြဲသောရလာဒ်ကို ရည်ညွှန်းသည်။ အထူးဆွေးနွေးချက် ယော ၁၁:၂ ကိုရှု။

▣ “အဘယ်သူမျှသင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ” အခဏ်းငယ် ၂၇ သည် အခဏ်းငယ် ၂၀ နှင့် အလားတူဖြစ်သည်။ (ပဋိညာဉ်တရားသစ် ယေရမိ-၃:၃၄) ယောဟန်က တဖန်ဘော်ပြသောအကြောင်းအရာကို အသုံးပြုသည် (၂:၂၀၊ ၂၄၊ ၂၇)။ သန့်ရှင်းသောဝိညာဉ်တော်သည်သာ ကျွန်ုပ်တို့၏ အမြင့်ဆုံးသော လွတ်ခြင်းအခွင့်ကို ပေးနိုင်စွမ်းသော ဆရာသမားဖြစ်သည်။ (ယော ၁၄:၂၆)ထို ဥပဇ္ဈာယ်ဆရာ၏ လုပ်ဆောင်မှုနှင့် ဆုကျေးဇူးသည် ကနဦးအသင်းတော်မှသည် ယနေ့တိုင်လုပ်ဆောင်လျက် ရှိသည် (ဇဖက် ၄:၁၁၊ တမန်တော် ၁:၃၁၊ ၁ကော ၁၂:၂၈)။ ကယ်တင်ခြင်းနှင့်စပ်ဆိုင်၍ အခြေခံကျသောအချက်သည် သန့်ရှင်း သောဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်မှဖြစ်၍ အခြားသောအထူးပြုချက် ဆုကျေးဇူး၊ လူသားဆရာသမားတို့ကို မကြာခဏ အသုံးပြုသည်မှန်သော်လည်း ထိုအရာများမှမဟုတ်ချေ။

▣ “ထိုဘိသိက်ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်။ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင် တော်မူသည့်အတိုင်း” - ဝိညာဉ်ရေးရာသမ္မတရားကို ရည်ညွှန်းသည်။ ယုံကြည်သူတိုင်း၏ အသိအာရုံ၌ ဝိညာဉ်တော်သည် ဦးဆောင်လျက်ရှိသည်။ ဤသမ္မတရားကဏ္ဍနှင့် အသက်တာပိုင်းတွင် ဝိညာဉ်တော်၏ ဖြည့်ညှင်းသော ဦးဆောင်မှုကို ခံစားနားလည်ရပါသည်။

▣ “သင်တို့သည် သားတော်၌တည်နေကြလော့” – Present Active Imperative ဖြစ်သည်။ ဤတည်နေခြင်းခံယူချက်ကို ၎င်း၏စာရှုသူတို့အတွက် ယုံကြည်ခြင်းအာမခံချက်အလို့ငှာ အကြောင်းအရာတစ်ခုအဖြစ် ဤစာစောင်၌ အဆက်မပြတ်ဘော်ပြ ထားသည် (ယော ၁၅)။ သမ္မာတရားဆိုင်ရာယုံကြည်ခြင်းသည်။ ဘုရားသခင်အစပြုခြင်းနှင့် အစီအစဉ်ထဲ၌ လူက တုန့်ပြန် ခြင်းနှင့်အတူ စွဲမြဲယုံကြည်မှု (တည်နေခြင်း) ရှိရပါမည်။ ဤအချက်သည် တည်နေခြင်း၌ပါဝင်သော ဘုရား၏ဝိသေသနှင့် လူ၏ဝိသေသပင်ဖြစ်ပေသည်။ အထူးဆွေးနွေးချက် ‘တည်နေခြင်း’ ၂:၁၀ ကိုရှု။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာတာဝန် ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည် အဓိကကျပါမည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခင်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ် ပေါ်မည်

- ၁။ မှားယွင်းသောမိစ္ဆာဆရာတို့၏ ယုံကြည်ချက်ကိုဘော်ပြပါ။
- ၂။ မိမိတို့၏ဧကန်အမှန်ရွေးနှုတ်ခံရပြီးကြောင်း သိနိုင်သည့်သက်သေကိုဘော်ပြပါ။
- ၃။ အကျင့်ဖြစ်သောအပြစ်နှင့် သီးခြားလုပ်ဆောင်သောအပြစ်အကြား ဆက်နွယ်မှုအားရှင်းပါ။
- ၄။ သန့်ရှင်းမှု၏ စွဲမြဲယုံကြည်ခြင်းနှင့် ယုံကြည်သူ၏ လုံခြုံမှုအကြား ဆက်နွယ်မှုအားရှင်းပြပါ။
- ၅။ လူ၏ရန်သူသုံးမျိုးအား အနက်အဓိပ္ပါယ်ဘော်ပြပါ။

ရှင်ယောဟန်သြဝါဒစာပထမစောင် ၂:၂၈-၃:၂၄

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော အပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ဘုရားသခင်၏ သားသမီးများ (၂:၂၈-၃:၁၀) ၂:၂၀-၃:၂	ဘုရားသခင်၏ သားသမီးများ ၂:၂၀-၃:၃	မှန်သောယုံကြည်ခြင်း၊ အားစောင့်သိခြင်း (၂:၁၈-၂၉) ၂:၂၈ ၂:၂၉ မှန်သောပြုမူကျင့်ကြံ ခြင်းဖြင့်သားသမီး ပီသခြင်း။ ၃:၁-၁၀	ခရစ်တော်၏ ရန်သူ (၂:၁၈-၁၉) ၂:၂၈-၂၉ ဘုရားသခင်၏ သားသမီးများ ၃:၁-၃	ဘုရားသားသမီးကဲ့သို့ အသက်ရှင်ခြင်း ၂:၂၉-၄:၆) ၂:၂၉-၃:၂ ပထမအခြေအနေ အပြစ်နှင့်ကွဲကွာခြင်း ၃:၃-၁၀
၃:၄-၁၀	အပြစ်နှင့်ဘုရားသား ၃:၄-၉		၃:၄-၆ ၃:၇-၈ ၃:၉-၁၀	
အချင်းချင်းချစ်ကြလော့၊	မျိုးမဖြစ်သော ချစ်ခြင်း မေတ္တာ ၃:၁၀-၁၅	အချင်းချင်းချစ် ကြလော့	အချင်းချင်း ချစ်ကြလော့	ဒုတိယအခြေအနေ အသက်တာ၌ ပညတ် တော်များစောင့်ထိန်းခြင်း
၃:၁၁-၁၈	တိုး၍လုပ်ဆောင် သောမေတ္တာ	၃:၁၁-၁၈	၃:၁၁-၁၂ ၃:၁၃-၁၈	၃:၁၁-၂၄
ဘုရားရှေ့တော်မှောက်၌ စိတ်ချမှု	၃:၁၆-၂၃	ခရစ်ယာန်တို့၏ အာမခံချက်	ဘုရားရှေ့ တော်မှောက်	
၃:၁၉-၂၄	သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ် ၃:၂၄-၄:၆	၃:၁၉-၂၄	၌ရဲရင့်ခြင်း ၃:၁၉-၂၄	

ဖတ်ရှုရန်လမ်းညွှန် (သုံး)

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း

ဤစာအုပ်သည် သင်ကြားမှု အထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာ တာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည်။ ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာ နှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။

ကျမ်းအဆက်အစပ်များအား ခြုံငုံသုံးသပ်ခြင်း

က။ အခမ်းကြီး ၂ သည် Gnostic မိစ္ဆာဆရာများအာ တိုက်ရိုက်ဦးတည်ထားသည်။ (အထူးသဖြင့် ယေရှု၏ လူ့ဇာတိ ခံယူခြင်းအား ငြင်းပယ်သောသူများ၊)

ခ။ အခင်းကြီး ၃ သည် ကယ်တင်ခြင်း (စောင့်မတ်ခြင်း)ကို သင့်တင့်လျောက်ပတ်စွာ အသက်ရှင်မှု (သန့်ရှင်းခြင်း)နှင့် သီးခြားခွဲထုတ်သည့် မိစ္ဆာဆရာများအား ဆက်လက်ရည်ညွှန်းသည်။ ထို့အပြင် ယုံကြည်သူများအားလည်း တိုက်ရိုက်သာ၍ လိပ်မူထားသည်။

စကားလုံးနှင့် စကားစုအလိုက်လေ့လာခြင်း

ကျမ်းချက် ၂:၂၈-၃:၃ “ချစ်သားတို့၊ သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့ ရောက်လျှင် ရဲရင့်ရသောအခွင့်ရှိ၍ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည့်အကြောင်း သားတော်၌တည်နေကြလော့။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူမည်သည်ကား ဘုရားသခင်ဖြစ်သွားစေတော်မူသောသူ ဖြစ်သည်ကိုသိရကြ၏။ ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည့်အကြောင်း ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါတို့ကိုလည်း မသိကြ။ ချစ်သူတို့ ယခုတွင် ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သော သူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။ ထိုသို့မျှော်လင့်သောသူ မည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ ကိုယ်ကို ကိုယ် သန့်ရှင်းစတတ်၏။”

၂:၂၈ စာပိုဒ်အသစ်ကို အခင်းငယ် ၂၈၊ ၂၉ ၌ အစပြုသင့်သလော! ၃:၁ ၌ အစပြုသင့်သလော။ ဟူသည့်အချက်၌ အနက်ပြန်သူများအကြား များစွာဆွေးနွေးမှုဖြစ်စေသည်။ ထပ်မံတော်ပြချက်ကို (၂:၂၇၊ ၂၈) အကြားတွေ့ရပြန်သောကြောင့် ဤနေရာ၌ စာပိုဒ်ခွဲသင့်ကောင်းခွဲသင့်ပါမည်။

- ☐ “ချစ်သားတို့” ၂:၁ မှမှတ်စုကိုရှု။
 - ☐ “သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ” အခင်းငယ် ၂၉ ကဲ့သို့ Third Class Conditional Sentence ဖြစ်၍ ၃:၂ နှင့် အလားတူဖြစ်သည်။ ဤအချက်သည် တိကျသောအချိန်ကာလကိုမရည်ညွှန်းနိုင်သော်လည်း သေချာသောဖြစ်စဉ်ကို ဘော်ပြရည်ညွှန်းသည်။ (၃:၃မှ ဓမ္မသစ်အသုံးအနှုန်း ‘မျှော်လင့်ခြင်း’နှင့် အလားတူဖြစ်သည်။)
 - ☐ “ငါတို့သည် အထံတော်သို့ရောက်လျှင်” ဒုတိယအကြိမ်ကြွလာခြင်းအား ကိုးကားချက်ဖြစ်သည်။ Parousia ဝေါဟာရကို ယောဟန်၏ စာရေးအသားတို့တွင် ဤနေရာ၌သာတွေ့ရ၍ မင်းဘုရင်တို့ တိုင်းခန်းလှည့်အံ့ဆဲဆဲ အခြေအနေအဖြစ် အဓိပ္ပါယ် သက်ရောက်လေသည်။ တိုက်ရိုက်အနက်ပြန်သော် “Parousia ထိတိုင်အောင်”ဖြစ်ရာ “အထင်အရှားရှိနေခြင်း”ကို ဆိုလို၍ တိုင်းခန်းလှည့်ခြင်းကဲ့သို့ အသုံးပြုထားသည်။ ဒုတိယအကြိမ်ကြွလာခြင်းနှင့်စပ်လျဉ်း၍ အခြားဓမ္မသစ်အသုံးအနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ၁။ epiphaneia “မျက်နှာချင်းဆိုင်ပေါ်ထွက်လာခြင်း”
 - ၂။ apokalupsis “ဖွင့်လှစ်ခြင်း”
 - ၃။ “သခင်ဘုရား၏နေ့ရက်” နှင့် ဤစာစုကို အထွေထွေအသုံးပြုခြင်း၊

အထူးဆွေးနွေးချက်ခေါင်းစဉ် “ခရစ်တော်ပြန်ကြွလာခြင်းအတွက် ဓမ္မသစ်အသုံးအနှုန်းများ”

ကယ်တင်ရှင်အဖြစ်နှင့် တရားစီခြင်းအတို့ ကြွလာမည့် ယေရှုနှင့် လူသားတို့ဆုံတွေ့ရမည့်နေ့ရက်တည်းဟူသော နောက်ဆုံးသော ကာလအထူးပြုချက်အပေါ် ထူးခြားချက်များကို ပေါလု၏စာစောင်တို့တွင်တွေ့ရသည်။

- ၁။ ‘ငါတို့သခင်ယေရှုခရစ်၏နေ့ရက်’ (၁ကော ၁:၈)
- ၂။ ‘သခင်ဘုရား၏နေ့ရက်’ (၁ကော ၅:၅၊ ၁သက် ၅:၂၊ ၂သက် ၂:၂)
- ၃။ ‘သခင်ယေရှုခရစ်၏နေ့’ (၂ကော ၁:၁၄ MS Aleph ၌ ၁ကော ၅:၅ တွင်သခင်ယေရှု)
- ၄။ ‘ယေရှုခရစ်၏နေ့ရက်’ (ဖိလိပ္ပိ ၁:၆)

- ၅။ ‘ခရစ်တော်၏နေ့ရက်’ (ဖိလိပွို ၁:၁၀၊ ၂:၁၆)
- ၆။ ‘မိမိနေ့ရက်(လူသား) (လုကာ ၁၇:၂၄)
- ၇။ ‘လူသားပေါ်ထွန်းသောနေ့ (လုကာ ၁၇:၃၀)
- ၈။ ‘ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်း (၁ကော ၁:၇)
- ၉။ ‘သခင်ယေရှုသည်...ကောင်းကင်ကပေါ်ထွန်းတော်မူ၍ (၂သက်၁:၇)
- ၁၀။ ‘ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ (၁သက်၂:၁၉)

ဓမ္မသစ်ကျမ်းရေးသူများက ယေရှုကြွလာခြင်းကို ရည်ညွှန်းခြင်း၌ အနည်းဆုံးလမ်းလေးမျိုးရှိသည်။

၁။ **epiphaneia** – သီဩလော်ဂျီဆိုင်ရာ၌ ‘ဘုန်တော်’နှင့် ဆက်စပ်မှုရှိသော ထွန်းလင်းတောက်ပခြင်းကို ရည်ညွှန်းချက်။
 ၂ တိ ၁:၁၀, တိတု ၂:၁၁နှင့် ၃:၄တွင် ယေရှုပထမအကြိမ်ကြွလာခြင်း (လူ့ဇာတိခံယူခြင်း) ကိုရည်ညွှန်း၍ ဒုတိယအကြိမ် ကြွလာခြင်းကို လည်းရည်ညွှန်းသည်။ ဒုတိယအကြိမ်ကြွလာခြင်းအတွက် အရေးပါသော အသုံးအနှုန်း သုံးခုလုံးကို ၂သက်၂:၁၅ အသုံးပြုထားပြီး ၁တိ၆:၁၄, ၂တိ.၄:၁,၈,ထိထု ၂:၁၃တို့တွင်တွေ့ရသည်။

၂။ **Parousia**– ထင်ရှားခြင်းရှိ၍ မူရင်းအားဖြင့် ရှင်ဘုရင်မင်းများကို လှည့်လည်ခြင်း၌ အသုံးပြုသည်။ ကျယ်ပျံ့စွာ အများဆုံးအသုံးပြုသော ဝေါဟာရဖြစ်သည် (မသု ၂၄:၃,၂၇,၃၇,၃၉, ၁ကော.၁၅:၂၃,၂သက်.၂:၁,၈ ယာကုပ် ၅:၇,၈:၂၆၀, ၁:၁၆, ၃:၄, ၁၂:၁၀, ၁၂:၁၅)။

၃။ **Apokalupsis (သို့မဟုတ်-Apokalypsis)** ကော်ညွှန်သည့်ရည်ရွယ်ချက်အတွက် ဖွင့်လှစ်ပြခြင်းတခုကို ဆိုလိုသည်။ ဓမ္မသစ်ကျမ်းစာ၏ နောက်ဆုံးကျမ်းစာအမည်ဖြစ်သည်။ (လုကာ၁၇:၃၀, ၁ကော.၁:၇, ၂သက်၁:၇, ၁ပေး.၇ , ၄:၁၃)

၄။ **Phaneroo** အလင်းကို ဆောင်ကျဉ်ရန်၊ သို့မဟုတ် ထင်ရှားစွာ ဖော်ပြခြင်း၊ သို့မဟုတ်ထင်ရှားခြင်းကိုဆိုလိုသည်။ ဤဝေါဟာရကို ဓမ္မသစ်၌ ဘုရားသခင်၏ ဖွင့်ပြခြင်းအဖြစ် အကြိမ်များစွာတွေ့ရသည်။ **apiphaneia** ကဲ့သို့ပင် ခရစ်တော်၏ ပထမအကြိမ်ကြွလာခြင်းကို ရည်ညွှန်းနိုင်သည် (၁ဖိပ.၁:၂၀, ၁ယော.၁:၂, ၃:၅,၈,၄:၉)။ ဒုတိယအကြိမ် ကြွလာခြင်း၌လည်း ရည်ညွှန်းနိုင်သည် (မသု ၂၄:၃၀, ကောလောသဲ ၃:၄, ၁ပေး.၄, ၁ယော.၂:၈,၃:၂)။

၅။ အလွန်အသုံးများသောဝေါဟာရ “ကြွလာခြင်း” ကိုလည်း ခရစ်တော်ကြွလာခြင်းအတွက်အလျှင်သင့်သလို အသုံးပြုသည် (မသု ၁၆:၂၇,၂၈,၂၃:၃၉,၂၄:၃၀,၂၅:၃၁, တမန်တော် ၁:၁၀,၁၁,၁ကော.၁:၁၅, ဗျာဒိတ်၁၂:၇,၈)။

၆။ ‘သခင်ဘုရား၏ နေ့ရက်(၁သက်.၅:၂) စကားစုကိုလည်း အသုံးပြုရာ ဘုရားသခင်ကောင်းကြီးပေးသောနေ့ရက် (ထင်မြောက်ခြင်း) နှင့် စီရင်ခြင်းအတွက်ဓမ္မဟောင်းခေါင်းစည်းတခုဖြစ်သည်။ဓမ္မသစ်တအုပ်လုံး၌ ဓမ္မဟောင်းမှဖော်ပြသော အောက်ပါလေကအမြင်တို့ကို တွေ့ရသည်။

(က) ပစ္စုပ္ပန်ကာလ၏ ညစ်ညမ်းမှု၊ ပုန်ကန်သောကာလ

(ခ) လာလတုံ့သော ဖြောင့်မတ်ခြင်းအသက်တာသစ်

(ဂ) မေရိယ(ဘိသိတ်ခံရသောသူ)၏ လုပ်ဆောင်မှုမှတစ်ဆင့်ဝိညာဉ်တော်အားဖြင့်ထောင်ကျဉ်းလာသည့်ခေတ်ကာလသီဩလော်ဂျီဆိုင်ရာ အသွင်ဖြစ်သော ဖွင့်ဟခြင်းအရာသည် လိုအပ်မှုရှိသည်။ အကြောင်းမှာ ဓမ္မသစ်ကျမ်းရေးသူများက ဣသရေယတို့၏ မျှော်လင့်ခြင်းအရာတို့အား မသိမသာ ပြောင်းလဲပြင်ဆင်မှုရှိသည်။ စစ်ရေးအသွင်ဆောင်လာသော ဣသရေလ အမျိုးသား ရေး အတွက် ကြွလာမည်ဟု ၎င်းတို့မျှော်လင့်သော မေရိယနှင့်စပ်ဆိုင်၍ ကြွလာခြင်းနှစ်မျိုးကို အစားထိုးသည် ပထမကြွလာခြင်းသည် ဘုရား၏လူ့ဇာတိခံယူခြင်းဖြစ်၍ နာခရက်မြို့သားယေရှု၏ ဘွားမြင်ခြင်း ဖြစ်သည်။ စစ်အသွင်မဆောင်၊ စီရင်မည့်အသွင် မဆောင်ပဲ-ဟေရုယ-၅၃မှ. “ခံစားပေးဆပ်သောအစေခံ” အဖြစ်ကြွ လာသည့်အပြင် ဇာခရိဇူး၉၌ ဖော်ပြသည်အတိုင်း မြည်းကလေးကိုစီး၍ (စစ်ဆောင်နိုင်သောအသွင်ဖြင့် မြင်းစီးလာခြင်း မဟုတ်) ကြွလာခြင်းဖြစ်သည်။ ဤပထမ အကြိမ် ကြွလာခြင်းဖြင့် မေရိယခေတ်သစ်၊ မြေကြီးပေါ်မှ နိုင်ငံတော်ကို အစပြုလေသည်။ အသွင်းတမျိုးအားဖြင့် နိုင်ငံတော်သည် ရောက်ရှိနေပြီးဖြစ်သော်လည်း ပြည့်စုံရန်ဝေးကွာဆဲရှိသည်။ ဤအချက်သည် မေရိယ၏နှစ်ကြိမ်ကြွလာ ခြင်းအကြား လွန်ဆွဲမှုဖြစ်၍ ယုဒခေတ်ကာလနှစ်ခုထပ်လျှက်ရှိရာ မမြင်သေး သော၊ မရှင်းလင်းသော ဓမ္မဟောင်း တော်ပြချက်အဖြစ်ရှိနေလေသည်။ အကယ်၍ စင်စစ်ဤနှစ်ကြိမ်ကြွလာခြင်းက လူသားအားလုံးကို ရွေးနှုတ်မည့်ထာဝရဘုရား၏ အတိတော်ကို အထူးပြုပေသည်။ (ကမ္ဘာဦး ၃:၁၅,၁၂:၃ ထွက်မြောက်ရာ ၁၉:၅ နှင့်ပရောဖက်တို့၏ ဟောကြားချက်များ၊ အထူးသဖြင့် ဟေရုယ နှင့်ယောန) အသင်းတော်

အနေဖြင့် ဓမ္မဟောင်းပရောဖက်ပြုချက်တို့အား ပြည့်စုံရန်စောင့်ဆိုင်းနေသည်မဟုတ်ပေ။ အကြောင်းမှာ ပရောဖက်ပြုချက် အများ စုမှာ ပထမအကြိမ်ကြွလာခြင်းကို ရည်ညွှန်းခြင်း ကြောင့်ဖြစ်သည် (How to Read the Bible for All it's worth, pp.165-166)။ ယုံကြည်မှုများအမှန် မျှော်လင့်လျက် ရှိသည်မှာ ဘုရင်တာတာတို့၏ဘုရင်၊ အရှင်တာတာတို့၏အရှင်၏ တန်ခိုးတို့နှင့် ကြွလာခြင်းဖြစ်၍ ဖြောင့်မတ်ခြင်း အသက်တာသစ်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံရန်အလိုငှား မျှော်လင့်နေကြခြင်း ဖြစ်သည် (မသဲ.၆:၁၀)။ ဓမ္မဟောင်းတင်ပြမှု များမှာ မတိကျသလို မပြည့်စုံပေ။ ကိုယ်တော်သည် ဖရောဖက်များကြိုတင် ဟောကြားသည်အတိုင်း တဖန်ကြွလာသော အခါ ထာဝရဘုရား၏ တန်ခိုးတော် နှင့်အခွင့်အာဏာဖြင့် ကြွလာပါ မည်။ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းအရာသည် သမ္မာကျမ်းစာအသုံးအနှုန်းတစ်ခုမဟုတ်ပဲ ဓမ္မသစ်တစ်ခုလုံး၏ အကောင် အထည်ဖြစ်သည်။ ဘုရားကသာလျှင် တောက်လျှောက် ဆင်ယင်သွား မည်ဖြစ်သည်။ ဘုရားနှင့် လူအကြား မိသားစုက ကိုယ်တော်၏ သဏ္ဍန်တော်အား ပြန်လည်ရရှိကြသည်။ ညစ်ညူးသော အရာကို စီရင်၍ ဖယ်ရှားမည်ဖြစ်ရာ ဘုရားသခင်၏ အကြံအစည်တော်သည် မည်သည့်အခါမျှ မပျက်ဆီးသည်သာမက မပျက်စီးနိုင်ပေ။

▣ ‘ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း’ Aorist Passive (deponent) Subjunctive ဖြစ်သောကြောင့် အောက်ပါအတိုင်းနာလည်နိုင်မည်။

၁။ ယုံကြည်သူကိုယ်တိုင်ကရှက်ကြောက်ခြင်း၊(NASB, TEV, NJB)

၂။ ယုံကြည်သူအားအရှက်ရစေခြင်း၊(NRSV)

ခရစ်တော်၏ကြွလာခြင်းသည် ယုံကြည်သူများငဲ့လင့်ရာ၊ ဝမ်းမြောက်ဘွယ်ရာဖြစ်သော်လည်း မိမိကိုယ်ကျိုးသာရှာသူ၊လောကီဆန်စွာအသက်ရှင်ခဲ့သူအတွက်မူ သေချာပေါက် အံ့ဩစရာဖြစ်၍ ကိုယ်တော်၏ကြွလာခြင်း၌ရှက်ကိုးရှက်ကန်းဖြစ်စရာရှိသည်။ ဤအရာမှာ ယုံကြည်သူ၏တရားစီရင်ခံရခြင်းတည်း (၂ကော-၁၅:၁၀)။

▣ “သားတော်၌တည်နေကြလော့” Present Active Imperative ဖြစ်သည်။ ယုံကြည်သူ၏စွဲမြဲယုံကြည်ခြင်းကို အထောက်အမဖြစ်စေသော အချက်၌သုံးသည့် Present Imperative ဖြစ်သည်။ အထူးဆွေးနွေးချက် ယောစ:၃၁ နှင့် ၁ယော၂:၁၀ကိုရှု။ ရှေ့၌ဦးစွာဘောပြသောနာမ်စားများမှာအတည်ပြုရန်ခက်ခဲသော်လည်းဤနေရာ၌မူရှင်းလင်းမှုရှိသည်။

၁။ “သားတော်၌” ၂၈-ယေရှု

၂။ “သားတော်၌” ၂၈-ယေရှု

၃။ “အထံတော်” ၂၈-ယေရှု

၄။ “ဖြောင့်မတ်တော်မူ” ၂၉-ခမည်းတော်၊

၅။ “ဖြစ်ဘွားစေတော်မူ” ၂၉-ခမည်းတော်၊(မှတ်စုကိုရှု။)

၆။ “ဘုရားသခင်ကိုမသိ” ၃၁-ခမည်းတော်၊(ယော၁၅:၂၁,၁၆:၂-၃)

၇။ “ကိုယ်တော်သည်” ၃:၂-ယေရှု

၈။ “ကိုယ်တော်နှင့်” ၃:၂-ယေရှု

၉။ “ကိုယ်တော်ဖြစ်တော်မူ” ၃:၂-ယေရှု

၁၀။ “ကိုယ်တော်” ၃:၃-ယေရှု

၁၁။ “ကိုယ်တော်” ၃:၃-ယေရှု

၁၂။ “ကိုယ်တော်” ၃:၃-ယေရှု

▣ ၂:၂၉- ‘ဘုရားသခင်သည်’ သခင်ယေရှုကို ရည်ညွှန်းထားသည် (၂:၁,၂၈,၁၆:၂-၃)။ သို့သော်လည်း ‘ဘုရားသခင်ဖြစ်သွားစေတော်မူသူ’ ဟုသော စကားစုအားဖြင့်လည်း ခမည်းတော်ဘုရားကို ရည်ညွှန်းဟန်ရှိသည်။ အကြောင်းမှာ ‘ဘုရားသခင်ဘွားသောသူ’ စကားစုကို မကြာခဏ အသုံးပြုသောကြောင့် ဖြစ်သည် (၃:၉, ၄:၇, ၅:၁,၄,၁၈, ယော ၁:၁၃)။

▣ “ဖြောင့်မတ်တော်မူ...ဖြောင့်မတ်ခြင်းတရား” မိသားစုသွင်ပြင်လက္ခဏာ တခုအဖြစ်သတ်မှတ်သည်။

အထူးဆွေးနွေးချက်ခေါင်းစဉ်။ “ဖြောင့်မတ်ခြင်း”

‘ဖြောင့်မတ်ခြင်း’ ဟူသည် သမ္မာကျမ်းစာလေ့လာသူအတွက် အလွန်ကျယ်ပျံ့သော ခံယူချက်တစ်ခုဖြစ်သည် အလျောက် အရေးကြီးသော ခေါင်းစဉ်ဖြစ်သည်။

“ဓမ္မဟောင်းကျမ်းစာ၌ ဘုရားသခင်၏ သွင်ပြင်လက္ခဏာကို “တရားမျှတခြင်း” ဖြောင့်မတ်ခြင်းအဖြစ်ဖော်ပြလေ့ရှိသည် (BDB 841)။ ဤဝေါဟာရနှင့်စပ်ဆိုင်သော မက်ဆိုပိုတေးမီးယား အသုံးအနှုံး၏မူလ အရင်းအမြစ်သည် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ခြံနံရံများ၊ စည်းရိုးများကို တိုင်းတာရာတွင် ကရိယာတရအဖြစ်အသုံးပြုသည့် ကျူရီး၏ အသုံးအနှုံးမှဆင်း သက်လာ ခြင်း ဖြစ်သည်။ ဘုရားသခင်က ဤအသုံးအနှုံးကို မိမိ၏သဘောသဘာဝအားတော်ပြခြင်း၌ ပုံဆောင်တင်စားချက် တရအဖြစ်အသုံးပြုသည်။ အရာအားလုံးကို ထောက်ရှုသုံးသပ်သော် ကိုယ်တော်သည် ဖြောင့်သောအနား (ပေတံ)ဖြစ်သည်။ ဤသို့ခံယူ ခြင်းဖြင့် ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည် နည်းတူ ဖြေငံ့မှန်စွာတရားစီရင်သောအရှင် ဖြစ်ကြောင်း မှတ်ယူရသည်။

လူကိုဘုရားသခင်၏ သဏ္ဍန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည် (ကမ္ဘာဦး-၁:၂၆-၂၇၊ ၅:၁-၃၊ ၉:၆)။ လူ သားကို ဘုရားသခင်နှင့်မိတ်သဟာယ ဖွဲ့ရန်ဖန်ဆင်းထားသည်။ ဖန်ဆင်ရာအားလုံးကိုထောက်ရှုသော်ဖြစ်စဉ်အားလုံး၏ နောက်ကွယ်၌ ဘုရားသခင်ရှိနေရာ လူသား၏အကျိုးအတွက်သာဖြစ်သည်။ ဘုရားသခင်က မိမိအမြင့်ဆုံးဖန်ဆင်းရာ လူအား မိမိကို သိစေ ချင်သည် ချစ်စေချင်သည်။ ခစားစေလိုသည်။ သဏ္ဍန်တူစေလိုသည်။ လူသား၏သစ္စာစောင့်သိမှု ကိုစစ်ကြောရာဝယ် (ကမ္ဘာဦး-၃) ထိုစစ်ကြောမှု၌ ကနဦးလူသားနှစ်ဦး ကျဆုံးခဲ့သည်။ ဤအရာအားဖြင့် ဘုရားနှင့်လူ အကြားတော်စပ်မှုမိတ်သဟာ ယဆုံးရှုံးခဲ့ရသည် (ကမ္ဘာဦး) ၃၊ ရောမ-၅:၁၂-၂၁)။

ဘုရားသခင်က ဤယိုယွင်းသွားမှုကိုပြုပြင်ရန်နှင့် မိသဟာယကိုပြန်လည်တည်ဆောက်ရန် ဂတိတော်ရှိလေ သည် (ကမ္ဘာဦး-၃:၁၅)။ ထိုဂတိတော်အားကိုယ်တော်၏အလိုတော်အားဖြင့်၊ တပါးတည်းသောသားတော်အားဖြင့် အကောင်အထည် ပေါ်စေခဲ့သည်။ ဤကျိုးပျက် ရာ ကိုပြန်လည်တည်ဆောက်ရန် လူ့ဘက်က အလျှင်းမတက်နိုင်ပါ(ရောမ-၁:၁၈-၃:၂၀)။

ကျဆင်းခြင်း နောက်ပိုင်း ပြန်လည်ပြုပြင်မှုခြင်း၌ ဘုရား၏ပထမခြေလှမ်းများ ကိုယ်တော်၏ခေါ်ဘိတ်ခြင်းနှင့် လူ့ဘက်မှ နောင်တသစ္စာရှိမှု နာခံတုန့်ပြန်မှုအကြား ပဋိညာဉ်ပင်ဖြစ်သည်။ ကျရှုံးခြင်းရလဒ်အားဖြင့်လူသည် တော်လျော် သော လုပ်ဆောင် မှု ကို မတက်စွမ်းနိုင်ပါ (ရောမ-၃:၂၁-၃၁၊ ဂလာတီ ၃)။ ဘုရားသခင်ကပင်လျှင် ပဋိညာဉ်ချိုးဖောက်သော လူအတွက် ပြန်လည် ပြုပြင်ခြင်း အမှုကို အစပြုရလေသည်။

၁။ ခရစ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့်လူသားတို့၏ဖြောင့်မတ်ခြင်းအားကြေညာခြင်း (ဖြောင့်မတ်ခြင်းဆိုင်ရာ ဥပဒေ)

၂။ ခရစ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့်လူသားတို့အား ဖြောင့်မတ်ခြင်းကိုအခမဲ့ပေးခြင်း၊ (ဖြောင့်မတ်ခြင်းနှင့် သက်ဆိုင်ကြောင်း)

၃။ ဝိညာဉ်တော်ကျိန်းဝပ်၍ ဖြောင့်မတ်ခြင်းအသီးအပွင့်အတွက်ထောက်မခြင်း၊ (ခရစ်တော်ကဲ့သို့သောအသက်တာ သဏ္ဍာန် တော် ကိုပြန်လည်ရရှိစေခြင်း)

သို့ဖြစ်ငြားလည်းပဋိညာဉ်ဆိုင်ရာတုန့်ပြန်မှုကိုဘုရားကတောင်းဆိုထားသည်။ ဘုရားသခင်ကားပြဋ္ဌာန်းချက်ပေး၍(အခမဲ့ပေးခြင်း) ထောက်မမှုကို ပြုထားသော်လည်းလူက

- ၁။ နောင်တ
- ၂။ ယုံကြည်ခြင်း
- ၃။ နာခံသောအသက်တာ
- ၄။ မသွေဖည်ခြင်းဖြင့်တုန့်ပြန်ရမည်ဖြစ်သည်သာမကအမြဲမပြတ်တုန့်ပြန်ရပါမည်။

ထို့ကြောင့် ဖြောင့်မတ်ခြင်းဟူသည် ဘုရားသခင်နှင့်အမြင့်ဆုံးဖန်ဆင်းတော်မူရာလူအကြားအပြန်အလှန်တုန့်ပြန် လုပ်ဆောင် သည်။ ပဋိညာဉ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဝိသေသအသွင်အပြင် ခရစ်တော်၏လုပ်ဆောင်မှုနှင့်ဝိညာဉ်တော်၏ စွမ်းဆောင်မှု အပေါ်အဖြေ ပြု၍ တစ်ဦးချင်းက ကိုယ်တိုင်ကိုယ်ကျ အမြဲအပြတ်တော်လျော်စွာ တုန့်ပြန်မှုရှိရန်ဖြစ်သည်။ ထိုအရာကို “ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း” ဟုခေါ်သည်။ ခရစ်ဝင်ကျမ်းတို့၌ ဘော်ပြသော်လည်း ဤဝေါဟာရမျိုးဖြင့်မဟုတ်ပေ။ ဤဝေါဟာရ ကို အခြေခံအားဖြင့် ရှင်ပေါလုအား အကြိမ် ၁၀၀ မကအသုံးပြုထားသည်ကိုတွေ့ရသည်။

ရှင်ပေါလုကရောမိကျောင်း၌ ဆည်းပူးခဲ့ဖူးသည့် အလျောက် dikaiosunē ဟူသော- ဟေဗြဲဝေါဟာရကိုအသုံးပြုရာ ဤ SDQ အသုံးအနှုံး အား Septuagint ကအသုံးပြုခြင်းဖြစ်၍ ဂရိစာပေမှမဟုတ်ပေ။ ဂရိဘာသာသစ်ကားအသုံး အနှုံး၌မူ တစ် တယောက်က ဘုရားနှင့် သော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းနှင့်သော်လည်းကောင်း အထိုက်အလျောက် ညီညွတ် စေမှု နှင့် ဆက်စပ်မှုရှိနေသည်။ ဟေဗြဲအနက်၌ မူနှစ်ဦးနှစ်ဦးနှစ်ဘက်တည်ဆောက်ရသည့် အနက်မျိုးဖြစ်သည်။ ထာဝရ ဘုရားသည် တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရား၊ စုံလင်သောဘုရားဖြစ်သည်။ မိမိ၏လူများ အသက်တာ၌ မိမိ၏သဏ္ဍန် ကိုထင်ဟပ်စေလိုသည်။ ရွေးနှုတ်ခံရပြီးသူတို့မှာ အသစ်ဖန်ဆင်းရာ သတ္တဝါဖြစ်ရာ အသစ်သောရ လဒ်ဖြစ်သော အသက်ရှင် မှုအသစ်နှင့် အလိုတော်အတိုင်း လျှောက်လှမ်းသော အသက်တာကို ရရှိစေသည်။ ဣသနေလလူမျိုးတို့အား ဘုရားက တိုက်ရိုက် အုပ်ချုပ်စဉ် (Theocracy) ကတည်းက လောကီရေးရာ (လောကခံချိန် စံညွှန်း)နှင့် အထွဋ် အမြတ် (ဘုရားသခင်၏အလို တော်) အကြားရှင်းလင်းသော ရုပ်လုံးသဏ္ဍန်မဖော်နိုင်ခဲ့ကြချေ။ ဤကားအမှုကိုဘော်ပြသောဟေဗြဲနှင့်ဂရိအသုံးအနှုံးတို့အားအင်္ဂလိပ်လိုပြန်ဆိုသောအခါ “တရားမျှ တခြင်း” (လူ့အဖွဲ့အစည်းဆိုင်ရာ)နှင့် “ဖြောင့်မတ်ခြင်း(ကိုးကွယ်ခြင်းဆိုင်ရာ)ဟူ၍အနက်ပြန်လေသည်။

သခင်ယေရှု၏ဝမ်းမြောက်ဘွယ်သတင်းကောင်းဟူသည်ကျရှုံးသောလူသားမျိုးနွယ်၌ဘုရားသခင်နှင့်မိဟာယကိုပြန်လည်ရရှိစေ ရန်၍အရာကိုခမည်းတော်ဘုရား၏ချစ်ခြင်း၊ ဂရုဏာနှင့်ကျေးဇူးတော်၊ သားတော်၏အသက်ရှင်ခြင်းအသေခံ ခြင်း၊ ထမြောက်ခြင်း နှင့် ဝိညာဉ်၏သွေးဆောင်ခြင်း၊ သတင်းကောင်းသို့ဆွဲခေါ်ခြင်းအားဖြင့်စုံလင်စေလေသည်။ ဖြောင့်မတ်ခြင်းသည်ဘုရားကအမေ့လုပ်ဆောင်ပေး သောအရာဖြစ်သော်လည်းစုံလင်သော အသက်ရှင်ခြင်း ရလဒ်ရှိရပါမည်။ (Augustine နှင့် Reformation တို့က ဧဝဂေလိ၏ လွတ်ခြင်းအခွင့်အပေါ်အထူးပြု၍ရောမ ကာသိုလိပ်ကမူ ချစ်ခြင်းအသက်တာ ပြောင်းလဲမှု နှင့် သစ္စာစောင့်မှုအပေါ် အထူးပြုလေသည်။ Reformer တို့အနေဖြင့် “ဘုရားသခင်၏ ဖြောင့်မတ်ခြင်း”သည် Objective Genitive (အပြစ်ရှိသော လူကို ဘုရားသခင်လက်ခံနိုင်ရန်လုပ်ဆောင်ချက် သန့်ရှင်းသူဟုသတ်မှတ်ခြင်း ဖြစ်၍ ကာသိုလိပ်တို့ အတွက်မူ Subjective Genitive ဖြစ်သော သဏ္ဍန်တော်နှင့်တူရန်တိုး၍လုပ်ဆောင်ခြင်း (လုပ်ဆောင်ချက် အပေါ် အခြေခံသည့်သန့်ရှင်းခြင်း) ဖြစ်ရာအကယ်၍ စစ်စစ်နှစ်ချက်လုံးအကြိုးဝင်ပါသည်။

ကျွန်ုပ်၏အမြင်၌မူကမ္ဘာဦး ၄မှသည် ဗျာဒိတ်-၂၀ထိတိုင်သည်ဧဒင်အရပ်မျှ မိဿဟယကို ဘုရား၏ ပြန်လည်ပြုပြင်ခြင်း မှတ်တမ်း အဖြစ် မြင်ပါသည်။ သမ္မာကျမ်းစာက ဘုရားနှင့် လူအကြားမိဿဟယဖြင့်အစပြု၍ (ကမ္ဘာဦး-၁-၂) အလားတူ အနေ အထားဖြင့်အဆုံးသတ်ထားလေသည် (ဗျာဒိတ်-၂၁-၂၂)။ ဘုရားသခင်၏ သဏ္ဍန်တော်နှင့်ရည်ရွယ်ချက်မှာ ပြန်လည်ပြု ပြင်ပြီးဖြစ်သည်။ အထက်ပါဆွေးနွေးချက်နှင့်စပ်လျှင်၍အသုံးပြုသောဂရိဝေါဟာရအသုံးအနှုံးများအားအောက်ပါအတိုင်းတွေ့ရသည်။

- ၁။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း(ဘုရား၏ တရားမျှတခြင်းနှင့်ဆက်နွယ်မှုရှိသည်။)
 - က။ ရောမ-၃:၂၆
 - ခ။ ၂သက်-၁:၅-၆
 - ဂ။ ၂တိ-၄:၈
 - ဃ။ ဗျာဒိတ်-၁၆:၅
- ၂။ ယေရှု၏ ဖြောင့်မတ်ခြင်း
 - က။ တမန်တော် ၃:၁၄၊ ၇:၅၊ ၂၂:၁၄ (မေရှိယအခေါ်အဝေါ်)
 - ခ။ မသဲ- ၂၇:၁၉
 - ဂ။ ၁ယော- ၂:၁၂၊ ၉:၃၇
- ၃။ ဘုရားသခင်၏အလိုတော်ဖြစ်သော-မိမိဖန်ဆင်းရာ အတွက် ဖြောင့်မတ်ခြင်း
 - က။ ဝတ်ပြုရာ- ၁၉:၂
 - ခ။ မသဲ ၅:၄၈ (၅:၁၇-၂၀)
- ၄။ ဘုရားသခင်၏ထောက်မခြင်းနှင့် ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးသီးခြင်း
 - က။ ရောမ-၃:၂၁-၃၁
 - ခ။ ရောမ-၄
 - ဂ။ ရောမ-၅:၆-၁၁
 - ဃ။ ဂလာတီ-၃:၆-၁၄

- c။ ဘုရားသခင်ပေးဆပ်ခြင်း
 - ၁။ ရောမ-၃:၂၄။၆:၂၃
 - ၂။ ၁ကော- ၁:၃၀
 - ၃။ ဧဖက်-၂:၈-၉
- စ။ ယုံကြည်ခြင်းဖြင့်ရရှိခြင်း၊
 - ၁။ ရောမ- ၁:၁၇၊၃:၂၂-၂၆၊၄:၃-၅-၁၃၊၉:၃၀၊၁၀:၄-၆-၁၀
 - ၂။ ၂ကော-၅:၇-၂၁
- ဆ။ သားတော်၏ လုပ်ဆောင်တော်မူခြင်းအားဖြင့်
 - ၁။ ရောမ-၅:၂၁
 - ၂။ ၂ကော-၅:၂၁
 - ၃။ ဖိလိပ္ပိ-၂:၆-၁၁

- ၅။ ဘုရားသခင်၏ အလိုတော်ဖြစ်သော မိမိနောက်တော်လိုက်များအတွက် ဖြောင့်မတ်ခြင်း
 - က။ မသဲ-၅:၃-၄၈၊ ၇:၂၄-၂၇
 - ခ။ ရောမ-၂:၁၃၊၅:၁-၅၊၆:၁-၂၃
 - ဂ။ ၁တိ- ၆:၁၁
 - ဃ။ ၂တိ-၂:၂၂၊ ၃:၁၆
 - င။ ၁ယော-၃:၇
 - စ။ ၁ပေ- ၂:၂၄

- ၆။ ဖြောင့်မတ်ခြင်းတရားအားဖြင့် လောကကိုစီရင်တော်မူမည်တပ်ခြင်း
 - က။ တမန်တော် ၁၇:၃၁
 - ခ။ ၂ တိ ၄:၈

ဖြောင့်မတ်ခြင်းဟူသည် ဘုရားသခင်၏ ဝိသေသလက္ခဏာ ဖြစ်၍ ယေရှုခရစ်တော်အားဖြင့် အဖြစ်ရှိသောလူတို့အားအခမဲ့ ပေးပြီးဖြစ်သည်။

- ၁။ ဘုရားသခင်၏ပြဋ္ဌာန်းချက်
- ၂။ ဘုရားသခင်၏ ဆုကျေးဇူး
- ၃။ ခရစ်တော်၏ လုပ်ဆောင်ချက်

သို့သော်၎င်းတရားသည် ကြံ့ခိုင်စွာဖြင့်ခိုင်မြဲသောအားထုတ်မှုဖြင့် ဆက်လက်၍ လျှောက်လှမ်းရသည်ဖြစ်ရာတနေ့ကိုယ်တော်ကြွ ဆင်းလာသောအခါပြီးပြည့်စုံခြင်းသို့ ရောက်မည်ဖြစ်သည်။ ကယ်တင်ခြင်း၌ ဘုရားသခင်နှင့် မိတ်သဟာယကို ပြန်လည်ရရှိပြီး ဖြစ်သော်လည်း သေသည် တိုင်အောင်သို့ မဟုတ် Parousia တိုင်အောင်အသက်တာ တလျှောက်လုံး၌ မသွေမယိုင် ဘို့ရန် ဖြစ်သည်။

Dictionary of Paul and His Letters တွင် အောက်ပါအချက်အားတွေ့ရသည်။

Calvin က Luther ထက်သာ၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဆက်နွယ်သောဝိသေသကို အထူးပြုသည်။ Luther ၏ ရှုထောင့်၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သီးခြားနည်းလမ်းတစ်ခုဖြင့် ထည့်သွင်းဟန်ရှိသည်။ Calvin ကမူ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အားလူတို့အတွက် ဆက်သွယ်ပေးသော အံ့ဩဘွယ် သဘော သဘောသဘာဝကို အထူးပြုလေသည် (P-834)။

ဘုရားသခင်အားယုံကြည်သူတို့၏ ဆက်နွယ်ပတ်သက်မှုအသွင်သုံးမျိုးတွေ့ရသည်။

- ၁။ ဝမ်းမြောက်ဘွယ်သတင်းသည် ပုဂ္ဂိုလ်ဖြစ်သည် (Eastern Church နှင့် Calvin အထူးပြုချက်)
- ၂။ ဝမ်းမြောက်ဘွယ်သတင်းသည် သမ္မတရားဖြစ်သည် (Augustine နှင့် Luther အထူးပြုချက်)
- ၃။ ဝမ်းမြောက်ဘွယ်သတင်းသည် အသက်တာပြောင်းလဲခြင်းဖြစ်သည် (Catholic အထူးပြုချက်)

၎င်းတို့အားလုံးမှန်ကန်မှုရှိ၍အားလုံးကိုလက်ကိုင်ပြုသော်ခိုင်မြဲသော ခရစ်ယာန်အသက်တာပင်ဖြစ်တော့သည်။ အချက်တချက် တည်းကို သာ အထူးပြုခြင်း၊ သို့မဟုတ် ဖယ်ထုတ်ခြင်းပြုလျှင် ပြဿနာ ပေါ်လာမြဲဖြစ်ပါသည်။
 ယေရှုကိုလက်ခံရပါမည်။
 ဝမ်းမြောက်ဘွယ်သတင်းအား ယုံကြည်ရပါမည်။
 ခရစ်တော်နှင့်တူသောအသက်တာကို အမှီလိုက်ရပါမည်။

- ▣ “သင်တို့သည်-သိ”- သဒ္ဒါဖွဲ့စည်းပုံအရ - Present Active Indicative လည်းဖြစ်ရာ ဆက်လက်၍ရှိနေသော သိနားလည်းခြင်း၊ သို့တည်းမဟုတ်- Present Active Imperative အရ- ယုံကြည်သူတို့အတွက်မရှိမဖြစ်သော သိနားလည်းခြင်းကို ဘော်ပြနေသည်။ အားလုံး၌ပိုင်ဆိုင်ရရှိထားသော ဝိညာဉ်တော်ကို “သိခြင်း” အဖြစ် ယောဟန်ကသုံးနှုံး ထားသည်။
- ▣ “လျှင်” Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသောလုပ်ဆောင်မှုဖြစ်သည်။ ဤနေရာဘော်ပြသော သိနားလည်းခြင်းအားယုံကြည်သူများက ရရှိသော်လည်း မိစ္ဆာဆရာများတို့လွဲချော်လေ၏။
- ▣ “ဖြစ်သွား” Perfect Passive Indicative ဖြစ်၍ ခမည်းတော်ဘုရား၏ ဝိညာဉ်တော်အားဖြင့် ဆောင်ကျဉ်းပေးသော- တည်ငြိမ်သည့် အနေအထားတခုကို ဆိုလိုသည် (ယော၃:၃)။ ဤအချက်သည် နောက်ထပ်မိသားစုအသုံးအနှုံး (၃:၉) မြစ် အချင်းတော် (မိသားစု) ကို-တော်ပြကြောင်းသတိပြုပါ။ ၃:၁ မှမှတ်စုကိုရှု။
- ၃:၁-“ဘုရားသခင်၏ သားတော်ဟု” ၂:၂၉-၃:၁၀ ကိုဗဟိုပြုထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်း၌ ဘုရားသခင်နှင့်ယုံကြည်သူတို့၏ အသစ်သားတော်စပ်မှု၌ တော်ပြသည် (၂:၂၉၊ ၃:၁၊ ၂:၉၊ ၁၀၊ ယော၃:၁၂)။
 ဣတိဝင်စားဘွယ်ကောင်းသည်မှာ ယောဟန် (ယော၃:၃) နှင့်ပေတ၍ (၁ပေ ၁:၃ ၊ ၂၃) က-မိသားစုတွင်းတင်စားသုံးနှုံးချက်- “ဒုတိယမွေးဘွားခြင်း” သို့မဟုတ် “အထက်အရပ်မှ မွေးဘွားခြင်း” ကိုအသုံးပြု၍ ပေါလုက “သားသမီးအဖြစ်လက်ခံခြင်း (ရောမ ၈:၁၅- ၂၃၊ ၉:၄၊ ၈လာတီ ၄:၁-၅၊ ဧဖက်-၁:၅) ကို အသုံးပြုပြီး၊ ယာကုပ်က “ဘွားခြင်း” (ယာကုပ် ၁:၁၈) ကို အသုံးပြုကြခြင်း ဖြင့် ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် အသစ်သောတော်စပ်မှုကိုတော်ပြသည်။
- ▣ “အခွင့်ကိုငါတို့သည်ရမည်အကြောင်း” Perfect Active Indicative ဖြစ်သည်။ ခရစ်တော်ဖြင့်ဘုရားသခင် ကယ် တင်ခြင်းဆုကျေးဇူးတော်သည် ယုံကြည်သူတို့၏ လံခြံခံယူချက်အတွက်- သမ္မာတနားဆိုင်ရာ အခြေခံကျသောအချက်တချက်ဖြစ် သည် (ယော-၆:၃၅-၄၀၊ ၁၀:၁ မှစ၍ ၂:၅၊ ၈၊ ၅:၁)။ အထူးဆွေးနွေးချက်- ယော- ၆:၃၇ ကိုရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် ။ ‘ကယ်တင်ခြင်းအတွက် ဓမ္မသစ်သက်သေအထောက်အထား’

ဤအကြောင်းအရာသည် ယေရှုခရစ်တော်၌ရှိသော ပဋိညာဉ် တရားသစ်အပေါ်အခြေပြုသည် (ယေရမိ ၃၁:၃၁-၃၄၊ ယေဇကျေလ ၃၆:၂၂-၃၀)။

- ၁။ ခမည်းတော်ဘုရား၏ ဝိသေသအသွင်အပြင် (ယော၃:၁၆) သားတော်ဘုရား၏ လုပ်ဆောင်မှု (၂ကော-၅:၂၁) နှင့် ဝိညာဉ်တော်၏အမှုတော်မြတ် (ရောမ ၈:၁၄-၁၆) ဖြစ်၍ လူ၏လုပ်ဆောင်မှု၊ နာခံခြင်းအတိုးအခ၊ ဘာသာရပ်လုပ်ထုံးအရ လုံးဝမဟုတ်ချေ။
- ၂။ ဆုကျေးဇူးတော်ဖြစ်သည် (ရောမ.၃:၂၄၊ ၆:၂၃၊ ဧဖက်-၂:၅၊ ၈-၉)
- ၃။ အသက်တာသစ်၊ အသစ်သောရှုထောင့်ဖြစ်သည်(ယာကုပ် နှင့် ၁ယော)
- ၄။ သိနားလည်းခြင်း (ဝမ်းမြောက်ဘွယ်သတင်း) မိတ်သဟာယ (ယုံကြည်ခြင်း၌ယေရှုနှင့်အတူ) နှင့် အသက်တာသစ် (ခရစ်တော်ကဲ့သို့တိုင်အောင်ဝိညာဉ်၏ ဦးဆောင်မှု) အားလုံးအကြီးဝင်လေသည်။
- ၅။ ၁ယော-၂:၃-၂၄၊ ၈ မှ ကျမ်းအဆက်အစပ်များအားပြိုင်သုံးသပ်ခြင်းကိုရှု။

▣ “ခေါ်ဝေါ်ခြင်း” Aorist Passive Subjunctive ဖြစ်၍ ဘုရားသခင်ထံမှ ပေးအပ်ချီးမြှင့်သည့် အခေါ်အဝေါ် အနက်၌ အသုံးပြု သည်။ (ဘုရားသခင်၏ သားသမီးများ)

▣ “အဘယ်မျှလောက်ချစ်တော်မူသည်ကို” ချစ်ခြင်းအတွက်အသုံးပြုသော အသုံးအနှုံးကို ဤနေရာနှင့် ဝ ယောလျှောက်လုံး၌ agapaō (ကြိယာ) သို့မဟုတ် agapē (နာမ်)၊ ၂:၅၊ ၁၅၊ ၃:၁၊ ၁၆၊ ၁၇၊ ၄:၇၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၆၊ ၁၇၊ ၁၈၊ ၅:၃)။

ဤအသုံးအနှုံးကို အရေးပါသော-ဂရိကျမ်းတို့၌ သုံးသော်လည်း အကြိမ်အရေအတွက် မများချေ။ ကနဦးအသင်းတော်၌ သတင်းကောင်းအား ထည့်သွင်းစဉ်းစား၍ ပြင်ဆင်ရှင်းလင်းခြင်းဖြစ်ဟန်ရှိသည်။ ထည့်သွင်းစဉ်းစား၍ ပြင်ဆင် ရှင်းလင်းခြင်းဖြစ်ဟန်ရှိသည်။ နက်နဲစွာ တည်လျှက်ရှိသော ချစ်ခြင်းကို ကိုယ်စားပြုလာသည်။ မိမိကိုယ်ကိုသာပေးသော ဘုရား၏ ချစ်ခြင်း’ ဟုဆိုသော် မတရားရာကျပါမည်။ အဘယ့်ကြောင့်ဆိုသော် ရှင်ယောဟန်ခရစ်ဝင်၌ ၎င်းကို phileō နှင့် အဓိပ္ပါယ်တူ အသုံးပြုထားသည် (ယော ၅:၂၀၊ ၁၁:၃၊ ၃၆၊ ၁၂:၅၊ ၁၅:၁၉၊ ၁၆:၂၇၊ ၂၀:၂၊ ၂၁:၅၊ ၁၆,၁၇)။ သို့ဖြစ်ငြားလည်း စိတ်ဝင်စား ဘွယ်ကောင်းသည်မှာ (၁ယော ၅) ယုံကြည်သူ တို့အား ယုံကြည်သူတို့၏ ချစ်ခြင်းနှင့်ဆက်စပ်၍ အစဉ်အသုံးပြုဘော်ပြသည်။ ယေရှုအားယုံကြည်၍ မိသားစုယုံကြည်ခြင်းက ကျွန်ုပ်တို့၏ဘုရားနှင့် လူတို့အပေါ် တော်စပ်ဆက်နွယ်မှုကို ပြောင်းလဲစေခြင်းတည်း။

▣ “ဘုရားသခင်ကိုမသိသောကြောင့်” ခမည်းတော်ဘုရားကို ရည်ညွှန်းကြောင်းထင်ရှားသည်။ အကြောင်းမှာ ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌ ဤလောကသည် ကိုယ်တော်ကို မသိကြောင်း သခင်ယေရှုအထပ်ထပ် မိန့်ဆိုသည် (ယော ၈:၁၉၊ ၅၅၊ ၁၅:၁၈၊ ၂၁၊ ၁၆:၃)။ ၁ယော၌ အသုံးပြုသော နာမ်စားများမှ မသဲကွဲလှပေ (၂:၂၈ မှ မှတ်စုကိုရှု)။ ဤကျမ်းအဆက်စပ်၌ သဒ္ဒါဖွဲ့စည်းမှုအရ ရှေးဦးစွာဘော်ပြသည်မှာ ခမည်းတော်ဖြစ်သော်လည်း သိသြလော်ဂျီဆိုင်ရာ ကိုကားချက်အရမူ အပိုဒ်ငယ် ၂ သည် သားတော်ဖြစ် သည်။ သို့ဖြစ်ငြားလည်း ရှင်ယောဟန်က ရည်ရွယ်၍ တမင်ဤသို့ရေးဟန်ရှိသည်။ အကြောင်းမှာ ယေရှုအား သိမြင်ခြင်းသည် ခမည်းတော်ကို သိမြင်ခြင်းဖြစ်သောကြောင့်တည်း (ယော-၁၂:၄၅ ၊ ၁၄:၉)။

▣ “ငါတို့ကိုလည်းမသိကြ” လောကီသားအသုံးအနှုံးသည် သိသြလော်ဂျီသဘောအရ ၂:၁၅-၁၇ နှင့်အလားတူဖြစ်သည်။ လောကဝေါဟာရများလူ့ဘောင်တွင်အစည်းနှင့် ဘုရားနှင့်မပတ်သတ်သောလုပ်မှုများဖြစ်သည် (ယော ၁၅:၁၈,၁၉ ၊ ၁၇:၁၄-၁၅)။ ဤလောက၏ညှင်းဆဲခြင်းနှင့် ငြင်းပယ်ခြင်းသည် ခရစ်တော်၌ရှိနေသော ကျွန်ုပ်တို့၏ အနေအထားအထွက် နောက်ထပ်သက် သေပင်ဖြစ်သည် (မသဲ -၅,၁၀ပင် ၃:၂ - “နောက်မှအဘယ်သို့သောသူဖြစ်သည်ဟု အထင်ရှားသေး” ဤနောက်ဆုံးသောကာ လအဖြစ် အပျက်များ အားတော်ပြရန် ယောဟန်တတ်စွမ်းနိုင်ခြင်း (တမန်တော် .၁:၇) သို့တည်းမဟုတ်-ထမြောက်သောခန္ဓာ ၏တိကျသောသဘော သဘာဝကို တော်ပြရန်မစွမ်းသာခြင်းကိုနားလည်စေသည်။ (၁ကော ၁၅:၃၅-၄၉) ၂:၂၇ မှတော်ပြချက် သည် အသုံးစွန်းသော သိကျွမ်းနားလည်ခြင်းကို မဆိုလိုကြောင်းလည်းတော်ပြသည်။ ယေရှုကိုယ်တော်တိုင်ပင် လူ့ဇာတိခံယူစဉ် အတိုင်းအဆနှင့်သာသိခဲ့ပါသည် (မသဲ-၂၄:၃၆၊ မာကု-၁၃:၂၂)။

▣ ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ “သောအခါ” အသုံးအနှုံးက Third class Conditional Sentence ကိုအစပြုမိတ်ဆက်သည်။ ဒုတိယအကြိမ်ကြွလာခြင်း အချိန်အခါကိုမေးခြင်းမဟုတ်သော်လည်း သေချာပေါက် မပြောနိုင်သော နေ့ရက်ဖြစ် ကြောင်းတော်ပြသည် ယူတွင်ပြီးပြည့်စုံသောကယ်တင်ခြင်းအား အထူးပြုသည်မှန်သော်လည်း ဒုတိယ အကြိမ်ကြွလာခြင်းကိုမူ မျှော်လင့်လျှက်ရှိသည်။

▣ “ငါတို့သည် ကိုယ်တော်နှင့်ထူကြလတံ့” ခရစ်တော်ကဲ့သို့သော အသက်တာသေ အမြင့်ဆုံးအခြေအနေဖြစ်သည်။ (၂ကော ၃:၁၈၊ ဧဖက် ၄:၁၁ ဖိလိပို ၃:၂၁၊ နှင့် ကောလောသီ ၃:၄ ထိုအရာကို- “ဆုန်းတော်ထင်ရှားခြင်း အဖြစ်နားလည်ရသည်။ (ရောမ- ၈:၂၈-၃၀) ကျွန်ုပ်တို့ရသောကယ်တင်ခြင်း၏ အမြင့်ဆုံးအနေအထားဖြစ်သည်။ ဤ-အနာဂါတ္တိဆိုင်ရာ သဏ္ဍန်ပြောင်းလဲခြင်း သည် သဏ္ဍန်တော်နှင့် အညီဖန်ဆင်ထားသောလူ၌ မိမိ၏ သဏ္ဍန်တော်ကို ပြည့်စုံစွာပြန်လည်ပေးခြင်းနှင့် စပ်ဆိုင်သည်။ (ကမ္ဘာဦး ၁:၂၆ ၊ ၅:၁၃ ၊ ၉:၆) ဘုရားနှင့်အလွန်နက်နဲသော မိတ်သယာယတို့ တဖန်ရပြန်သည့် အရာဖြစ်သည်။

▣ “အကြောင်းမူကားကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့” ဘုရားသခင်ကို မြင်တွေ့ရန်ယောဘအ နေဖြင့် ပြင်းပြစွာတောင့်တခဲ့သည် (ယောဘ ၁၉:၂၅-၂၇)။ သခင်ယေရှုအား စိတ်နှလုံး ဖြူစင်သော သူတို့သည် ဘုရားသခင်ကိုမြင် ရကြလတံ့ဟု မိန့်ဆိုခဲ့သည် (မသဲ ၅:၈)။ ကိုယ်တော်အားစုံလင်စွာမြင်နိုင်ခွင့်သူသည် ကိုယ်တော် ကဲ့သို့ပင်ကျွန်ုပ်တို့ပြောင်းလဲရ ကြမည်ကို ဆိုလိုသည် (၁ကော ၁၃:၁၂)။ ကိုယ်တော်ဒုတိယအကြိမ်ကြွလာသောအခါ

ယုံကြည်သူတို့ဆုန်းထင်ရှားသည့်အရာကို ရည်ညွှန်း သည် (ရောမ ၈:၂၈-၃၀)။ ‘ဖြောင့်မတ်ခြင်း’ ဟူသည် အပြစ်စီရင်ခြင်းမှ လွတ်မြောက်ခြင်းဖြစ်လျှင် ‘သန့်ရှင်းခြင်း’ ဟူသည် အပြစ်တန်ခိုးမှ လွတ်မြောက်ခြင်းဖြစ်လျှင် ‘ဘုန်းထင်ရှားခြင်း’ ဟူသည် အပြစ်ရှိရာအရပ်မှ လွတ် မြောက်ခြင်းသာတည်း။

▣ ၃:၃ “ထိုသို့မျှော်လင့်သောသူ” ပေါလု၏ စာစောင်တို့တွင် ဤအသုံးအနှုန်းကို ထမြောက်ခြင်းနေ့ရက်အတွက် ရည်ညွှန်းလေ့ရှိ သည် (တမန် ၂၃:၆၊ ၂၄:၁၅၊ ၂၆:၆-၇၊ ရောမ ၈၂၀-၂၅၊ ၁သက် ၂:၁၉၊ တီတု ၂:၁၃၊ ၁ပေ ၁:၃၊ ၂)။ သေချာသော ဖြစ်စဉ်ကို ဘော်ပြသော်လည်း တိကျသော အချိန်နာရီကား မသိနိုင်ပေ။

ယောဟန်ကမူ အခြားဓမ္မသစ်ကျမ်း ရေးသူများကဲ့သို့ ‘မျှော်လင့်ခြင်း’ ကို ဒုတိယအကြိမ်ကြွလာခြင်းအတွက် အသုံးမပြု ပေ။ ဤအသုံးအနှုန်းကို ဝင်-ဤနေရာ၌သာ အသုံးပြုထားသည်။ ယောဟန်က ယခုမျက်မှောက်၌ပင် ခရစ်တော်၌တည်ထား ကြောင့် အကျိုးအမြတ်ရလဒ်နှင့် ဝတ္တရားရှိခြင်းကိုသာ အဓိကဦးတည်ထားသည်။ ဤသို့ဆိုသော် ယောဟန်အနေဖြင့် မကောင်းမှု ကို စီရင်ရာ နောက်ဆုံးအချိန်ကို မမျှော်လင့်ပဲ (၂:၁၈) ယုံကြည်သူတို့ ဘုန်းထင်ရှားမည့် ထိုအချိန်နာရီကို မမျှော်လင့်ဟု မဆိုလိုပါ (၃:၁- ၃)။

▣ “မည်သည်ကား” ဂရိဝေါဟာရ Pas ကို ၂:၂၉ မှ ၃:၁၀ အတွင်း ခုနစ်ကြိမ်တွေ့ရသည်။ ခြွင်းချက်သဘောအလျှင်း မပါရှိ ပေ။ ယောဟန်က သမ္မာတရားကို အဖြူအမည်း သဲကွဲစွာလုံးလုံးလျားလျား ဘော်ပြလေ့ရှိသည်။ တစ်စုံတစ်ဦးသည် ဘုရားသားဖြစ် လျှင်ဖြစ်၊ မဖြစ်လျှင် စာတန်သားသာဖြစ်သည် (၂:၂၉၊ ၃:၃၊ ၄:၆ (နှစ်ကြိမ်) ၉၊ ၁၀)။

▣ “ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုယ်သန့်ရှင်းစေတတ်၏” Present Active Indicative ဖြစ် သည်။ သန့်ရှင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်သည် (မသဲ ၅:၈,၄၈)။ ဖြောင့်မတ်ခြင်းအသက်တာ အတွက် ပူးပေါင်း လုပ်ဆောင်ခြင်းကို ယော ၁:၁၂ ၌ ဘော်ပြသကဲ့သို့ စင်ကြယ်ခြင်းအသက်တာလည်း ပူးပေါင်းလုပ်ဆောင်မှုရှိသည် (၂ကော ၇:၁၊ ယာကုပ် ၄:၈၊ ၁၆၀-၁:၂၂၊ ၂ပေ ၃:၁၃,၁၄) အလားတူ ဟိုဘက်ဒီဘက် လွန်ဆွဲမှုဖြစ်သော ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ လုပ်ဆောင် ပြင်ဆင်မှု (အခွင့်တန်ခိုး အာဏာ) နှင့် လူ၏လွတ်လပ်စွာ ရွေးချယ်မှုကို ယေဇကျေလ ၁၈:၃၁ နှင့် ၃၆:၂၆-၂၇ ကို နှိုင်းယှဉ်၍ ရှင်းလင်းစွာမြင်နိုင်သည်။ ဘုရားသခင်က အစဉ်အမြဲအစပြု (ယော ၆:၄၄၊ ၆၅) သော်လည်း ကိုယ်တော်မိန့်ဆိုသည် မှာ ပဋိညာဉ်နှင့်ဆိုင်၍လူ့ဘက်မှ အစပြုသော နောင်တ၊ ယုံကြည်ခြင်း၊ နာခံခြင်း၊ အစေခံခြင်း၊ ကိုးကွယ်ခြင်းနှင့် မသွေဖည်ခြင်း တို့ဖြင့် တုန့်ပြန်ရပါမည်။

ဤအချက်သည် ယော-၁၇ မှ ကိုယ်တော်၏ ဆုတောင်းခြင်း၌ အထူးသဖြင့် ၁၇၊ ၁၉ ၏ အရိပ်အမြွက်တစ်ခုဖြစ်ပါမည်။ ကိုယ်တော်က မိမိကိုယ်ကို သန့်ရှင်းစေသကဲ့သို့ နောက်တော်လိုက်သူတို့ကလည်း မိမိတို့ကိုယ်ကို သန့်ရှင်းစေရပါမည်။ အလားတူ စကားလုံးတိုင်း အမြစ်ကိုသုံး၍ အခြားပုံစံကို ရည်ညွှန်းသည်လည်း တွေ့ရသည်။

၁။ ယော - ၁၇:၁၇၊ ၁၉ - hagiāzō (hagios, ယော ၁၀:၃၆)

၂။ ၁ယော ၃:၃ hagnizō (hagnos, ယော ၁၁:၅၅)။

၃:၄-၁၀ မှ ကျမ်းအဆက်အစပ်များအား ခြုံငုံသုံးသပ်ခြင်း။

က။ ဤအပိုဒ်သည် ပြီးပြည့်စုံသော၊ စုံလင်သော အသက်တာနှင့်စပ်လျဉ်း၍ အဓိကဗဟိုပြုအငြင်းပွားစရာဖြစ်ရာ (ရောမ၆) တခါတရံ ၎င်းကိုစုံလင်သော သန့်ရှင်းခြင်းနှင့် ဆက်လက်၍ ဒုစရိုက်ကိုပြုနေခြင်းဟုခေါ်သည်။ (ရောမ ၇)

ခ။ မိမိတို့ခံယူထားပြီးဖြစ်သော သီဩလော်ဂျီဆိုင်ရာက ဤကျမ်းအဆက်အစပ်ကို အနက်ဖွင့်ဆိုမှု၌ မလွှမ်းမိုးသင့်ပါ။ ကျမ်း ချက်နှင့်စပ်လျဉ်း၍ လွတ်လပ်စွာ သိရှိနားသည့်အချိန်ထိ အခြားမည်သည့်ကျမ်းချက်ကမျှ လွှမ်းမိုးခြင်းလည်း မရှိသင့်ပါ။ ရှင်ယောဟန်အနေဖြင့် အခန်းကြီး ၃ နှင့် ၁ယော တစောင်လုံး၌ မည်သို့ဦးတည်တင်ပြကြောင်း သေချာစွာ စီစစ်ရှာဖွေသင့်ပါ၏။

ဂ။ ဤကျမ်းချက်က အပြစ်မှလုံးလုံးလျားလျား လွတ်မြောက်ပြီဖြစ်သော ယုံကြည်သူအားလုံး၏ ဦးတည်ရာကို ရှင်းလင်းစွာ တင်ပြထားသည်။ တူညီသော အကြောင်းအရာကို ရောမ ၆ ၌လည်း တင်ပြထားသည်။ ခရစ်တော်၏ တန်ခိုးတော်အား ဖြင့် ကျွန်ုပ်တို့၌ အပြစ်ကင်းစွာ အသက်ရှင်ခြင်းကို စွမ်းဆောင်နိုင်ပြီဖြစ်သည်။

ဃ။ မည်သို့ပင်ဖြစ်စေ ဤအပိုဒ်သည် ၁ယော ကျမ်းတစောင်လုံး၏ အဆက်အစပ်၌ အံဝင်ဝင်ကျရပါမည်။

၁။ ၁:၈-၂:၁ (အပြစ်ပြုဆဲခရစ်ယာန်) ၏ စပ်လျဉ်းချက်မပါပဲ၊ ဤအပိုဒ်ကိုအနက်ဖွင့်သော် မိုက်မဲရာကျပါမည်။

၂။ တနည်းတဖုံ ဤအပိုဒ်ကိုအနက်ပြန်ခြင်းက ဘယော ၏ ဦးတည်ရည်ရွယ်ချက်အားလုံးကို ပျက်ပြားစေလျှင် မိစ္ဆာဆရာများကို ဆန့်ကျင်ထားသည့် ကယ်တင်ခြင်းအာမခံချက်သည်လည်း မိုက်မဲရာကျရပါမည်။

၃။ ဤကျမ်းပိုဒ်သည် မိစ္ဆာဆရာများ၏အဆိုဖြစ်သော အပြစ်ကင်းခြင်း သို့မဟုတ် အပြစ်မထင်ရှားခြင်းအရာနှင့် ဆက်စပ်မှုရှိရပါမည်။ ဖြစ်နိုင်ဘွယ်ရှိသည်မှာ ၁:၈-၂:၂ သည် အစွန်းရောက်သော ထိုမိစ္ဆာဆရာများနှင့်ပတ်သက် ၍ ၃:၁-၁၀မှာ အခြားအကြောင်းအရာဖြစ်ပါမည်။ ဓမ္မသစ်ကျမ်းစောင်များအား အနက်ပြန်ခြင်းသည် ဖုန်းထဲ၌ စကားပြောခြင်းကို တဝက်တပျက်သာ ကြားရခြင်းကဲ့သို့ဖြစ်တတ်သည်ကို သတိပြုပါ။

၄။ ဤကျမ်းနစ်ပိုဒ်ကြား၌ ဝိရောဓိဖြစ်ဟန် ဆက်နွယ်မှုရှိနေသည်။ ခရစ်ယာန်အသက်တာမှ အပြစ်သည် ဓမ္မသစ်၌ အဖန် တဲလဲဘော်ပြနေရသော ပြဿနာဖြစ်နေသည်။ (ရောမ ၇) ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် လူ၏စိတ်ကြိုက်ရွေးချယ်မှု၊ ကယ်တင်ခြင်း လုံခြုံမှုနှင့် စွဲမြဲသော ယုံကြည်မှုတို့ကဲ့သို့ပင် ဤနေရာ၌လည်း အလားတူလွန်ဆွဲမှုရှိနေသည်။ ဝိရောဓိ၏ ဟန်ရှိသောအရာတို့က သိသြလော်ဂျီဆိုင်ရာ ဟန်ချက်ညီမှုကိုဖြစ်စေ၍ အစွန်းရောက်သောအနေအထားကို အခွင့်မပေး တတ်သော မိစ္ဆာဆရာတို့မှာ အပြစ်နှင့်စပ်ဆိုင်သောအရာ၌ အမှားနှစ်ခုကို တင်ပြသည်။

၅။ ဤသိသြလော်ဂျီဆိုင်ရာ ဆွေးနွေးခြင်းသည် အောက်ပါအချက်များ၌ နားလည်မှုလွဲခြင်းအပေါ် အခြေပြုထားသည်။

၁။ ခရစ်တော်၌ရှိသော ကျွန်ုပ်တို့၏အနေအထား၊

၂။ နေ့စဉ်အသက်တာကြုံတွေ့ရသည့် အနေအထားပြည့်စုံဘို့ရန် လုံ့လစိုက်ထုတ်မှု၊

၃။ တနေ့ပြည့်စုံလာမည့် ကျွန်ုပ်တို့အတွက် အောင်မြင်ခြင်း ဂတိတော်။

ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် အပြစ်စီရင်ခြင်းမှ လွတ်မြောက် (ဖြောင့်မတ်ခြင်း) သည့်တိုင်အောင် အပြစ်တန်ခိုးထဲ၌ ရုန်းကန်ရဆဲရှိရာ (ဆင့်ကဲတိုးတက်သည့် သန့်ရှင်းခြင်း) တနေ့ထိုအပြစ်တရားရှိရာအရပ်မှ လွတ်မြောက်ရမည်ဖြစ်သည်။ (ဘုန်းထင်ရှားခြင်း) ဤကျမ်းတစောင်လုံးအနေဖြင့် အပြစ်ကို ဝန်ခံခြင်းနှင့် အပြစ်ကင်းခြင်း အနေအထားသို့ အားထုတ်ခြင်းကို ဦးစားပေး သွန်သင်ထားသည်။

၆။ ယောဟန်၏ ဒွန်တွဲဘော်ပြချက်မှ နောက်ထပ်ရွေးချယ်စရာရှိလာပြန်သည်။ ယောကန်က အဖြူအမည်း သဲကွဲစွာဘော် ပြထားသည်။ (ပင်လယ်သေကျမ်းစာလိပ်၌လည်း တွေ့ရသည်။) တစ်ချက်မှာ ခရစ်တော်၌ရှိသည်ဖြစ်ရာ ဖြောင့်မတ်သည်။ သို့မဟုတ် စာတန် ၌ရှိရာအပြစ်ရှိသည်။ တတိယအမျိုးအစားမရှိချေ။ ဤခက်ခဲသော အကြောင်းအရာအတွက် ကိုးကားချက်အချို့၊

၁။ ဤစာပိုဒ်နှင့်စပ်လျဉ်း၍ အစဉ်အလာအရအနက်ပြန်ချက်ခုနှစ်ချက် “The Epistle of John” *The Tyndale New Testament Commentaries* by John R. W. Stott, published by Eerdmans (pp.130-136)

၂။ စုံလင်ခြင်းအနေအထားအတွက် ဟောပြောခြင်း *Christian Theology*, Vol.11. P-440 by H. Orlon Willie, published by Beacon Hill Press.

၃။ ခရစ်ယာန်အသက်တာ၌ ဆက်လက်လုပ်ဆောင်နေသော အပြစ်နှင့်စပ်လျဉ်း၍ *Perfectionism*” by B.B. Warfield published by The Presbyterian and Reformed Published Company.

စကားလုံးနှင့် စကားစုအလိုက် လေ့လာခြင်း

ကျမ်းချက် ၃:၄-၁၀ “ဒုစရိုက်ကိုပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်သတည်း။ ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ လည်း အပြစ်မရှိ။ ကိုယ်တော်၌ တည်နေသောသူမည်သည်ကား ဒုစရိုက်ကိုမပြုတတ်။ ဒုစရိုက်ကိုပြုတတ်သောသူမည်သည်ကား ကိုယ်တော်ကို မသိမမြင်ရသေး။ ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော် ဖြောင့်မတ်တော်မူသည်နည်းတူ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ ဒုစရိုက်ကိုပြုသော သူဖြစ်သော ကြောင့် အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ ဘုရားသခင်ဖြစ်ထွန်းစေတော်မူသောသူ မည်သည်ကား ဒုစရိုက်ကို မပြုနိုင်။ ထိုသို့သော

လက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ မိမိညီအစ်ကို တို့ကို မချစ်သော သူမည်သည်ကား ဘုရားသခင်နှင့်မဆိုင်။

- ၃:၄ NASB - ‘ဒုစရိုက်ကိုပြုသောသူတိုင် ပညတ်တော်ကိုလည်း လွန်ကျူး၏’
- NKJV - ‘ဒုစရိုက်ကိုပြုသောသူ မည်သည်ကား ပညတ်တော်ကို လွန်ကျူး၏’
- NRSV - ‘ဒုစရိုက်ကို ပြုသောသူတိုင်း ပညတ်တော်ကို လွန်ကျူးခြင်းအပြစ်ရှိ၏’
- TEV ‘ ဒုစရိုက်ကိုပြုသောမည်သူမဆို ဘုရားသခင်၏ပညတ်တော်ကို ချိုးပေါက်၏’
- NJB ‘ ဒုစရိုက်ပြုသော မည်သူမဆို ဆိုးညစ်စွာပြုမူ၏’

နာမ်စား ဖြစ်သော ‘ပြုသောသူတိုင်း’ ကို ဤနေရာနှင့် အခန်းနဲ့ ၆-တွင်တွေ့ရသည်။ ဤကျမ်းအဆက်အစပ်သည် အားလုံးနှင့် စပ်ဆိုင်သည်။ Present Active Participle နှင့် Present Active Indicative ဖြစ်သည်။ ဤပစ္စုပ္ပန်ကာလပြုကြိယာတို့၏ ထူးခြားချက် အကျင့်ဖြစ်နေသည့် ဆက်လက်လုပ်ဆောင်ခြင်း အသက်ရှင်မှုပုံစံကို အထူးပြုရာ ၂:၁-၂ မှ Aorist Active Subjunctive နှင့် ဆန့်ကျင်ဘက် အနေအထားတွင်ရှိသည်။ သို့ဖြစ်ငြားလည်း ဤအပိုဒ်မှ သီဩလော်ဂျီဆိုင်ရာ ပြဿနာကို (၁:၇-၁၀ နှင့် ၃:၆-၉ နှိုင်းယှဉ်ချက်) ကြိယာ အသုံးအနှုန်းဖြင့် အပြည့်အဝမဖြေရှင်းနိုင်ပေ။ ဤအရာကို သမိုင်းကြောင်းအနေအထားမှ Gnostic မိစ္ဆာဆရာနှစ်ဖွဲ့နှင့် ကျမ်းတစောင်လုံး၏ အဆက်အစပ်ဖြင့်သာ ဖြေရှင်းနိုင်မည်။

ဤအပိုဒ်မှ နောက်ထပ်ခြားနားချက်မှာ ‘ပညတ်တော်လွန်ကျူးခြင်း’ အသုံးအနှုန်းဖြစ်သည်။ ပညတ်တရား (မောရှေ၏ ပညတ်သို့မဟုတ် အသင်း အဖွဲ့တစ်ခု၏ စံချိန်စံညွှန်း) ကို ချိုးဖောက်ခြင်းအား မဆိုလိုပဲ ပုန်ကန်တတ်သော စိတ်နေစိတ်ထား အမှုအကျင့်ဖြစ်သည်။ အလားတူ စကားလုံးကို ၂သက် ၂:၃၂ ၇ တွင် အန္တီခရစ်အား ဘော်ပြရာ၌အသုံးပြုသည်။ ဤအချက်သည် သာ၍စုံလင်သော ဒုစရိုက်အပြစ်၏ အနက် ၏ အဓိပ္ပါယ် (ယော ၉:၄၁၊ ရောမ ၁၄:၂၃၊ ယာကုပ် ၄:၁၇၊ ၁ယော ၅:၁၇)။ ခရစ်တော်ကဲ့သို့ အသက်ရှင်ခြင်း၏ ဆန့်ကျင်ဘက် (၅)ဖြစ်နိုင်ရာ စည်းမျဉ်းစည်းကမ်း တစ်ခုကိုဖောက်ဖျက်မိရုံမျှ မဟုတ်နိုင်ပေ။

၃:၅ “အပြစ်များကိုဆောင်သွားခြင်းငှါ” Aorist Subjunctive တစ်ခုဖြစ်သည်။ လုပ်ဆောင်မှုသည် လူ၏လုပ်ဆောင်ချက်ဖြစ်နိုင် ကောင်းသည်။ (နောင်တနှင့်ယုံကြည်ခြင်း) ဤဘော်ပြချက် နောက်ကွယ်၌ဖြစ်နိုင်သော အောက်ပါ အကြောင်းရင်းနှစ်ချက်ကို

၁။ ရွေးနှုတ်ခြင်းနေ့ရက် (ဝတ်ပြုရာ ၁၆) ဆိတ်နှစ်ကောင်အနက် စာရေးတံကျသော ဆိတ်ကအပြစ်ကိုဆောင်ယူသည့် ပုံဆောင်ချက်ဖြင့် ဣသရေတပ်ပြင်သို့ လွှတ်ခြင်း (ယော ၁:၂၉ ၌ ဗတ္တိဇံဆရာယောဟန်က သုံးနှုန်းသည်။)

၂။ ကားတိုင်ထက်၌ ကိုယ်တော်ပြုသောအမှုကို ကိုးကားချက် (ဟေရုယ ၅:၃၁-၃၂၊ ယော ၁:၂၉၊ ဟေဗြဲ ၉:၂၈၊ ၁ပေ ၂:၂၄)။

☐ “ထင်ရှားပေါ်ထွန်းတော်မူသည်ကို” Aorist Passive Indicative ဖြစ်၍ ယေရှု၏ လူ့ဇာတိခံယူခြင်းကို ဘော်ညွှန်းသည်။ (၃:၈၊ ၂တိ ၁:၁၀) အလားတူကြိယာ Phaneroo ကို ကိုယ်တော်၏ ဒုတိယအကြိမ်ကြွဆင်းခြင်းအတွက် အခန်းငယ် ၂၅ နှစ်ကြိမ်အသုံးပြုသည်။ ကိုယ်တော်သည် ရှေ့ဦးစွာ ကယ်တင်ရှင်အဖြစ် ကြွလာသည်။ (မာကု ၁၀:၄၅၊ ယော ၃:၁၆၊ ၂ပေ ၅:၂၁) သို့သော် ပြီးပြည့်စုံစေသူအဖြစ် ကြွလာဦးမည်ဖြစ်သည်။ Bill Hendricks, *The Letters of John* ၌ ဘော်ပြသည်မှာ-

“ခရစ်တော်ကြွလာခြင်း ရည်ရွယ်ချက်ကို ဘော်ပြချက်၌ အထိုးဖောက်နိုင်ဆုံးအချက်နှစ်ချက်မှာ ဤကျမ်းချက်နှင့် အခန်းငယ် ၈ တို့ဖြစ်သည်။ အပြစ်များကို ဆောင်ယူရန် ဘုရားသခင်က ကိုယ်တော့အားစေလွှတ် (၃:၅) ၍ မာရ်နတ်၏လုပ်ဆောင်မှုကို ဖျက်ဆီးရန်ပေါ်ထွန်းလေ သည်။ (၃:၈) ထို့အပြင် ရှင်လုကာကလည်း ဘော်ပြသည်မှာ ယေရှုကြွလာသော ရည်ရွယ်ချက်သည် ပျောက်သောသူတို့အား ရှာ၍ ကယ်တင် နှံ့သောငှါကြွလာသည်။ (လုကာ ၁၉:၁၀) ရှင်ယောဟန်ခရစ်ဝင်ကလည်း ဘော်ပြသည်မှာ ကိုယ်တော်၏သိုးများအား အထူးသဖြင့် အသက် နှင့် ပြည့်စုံခြင်းငှါကြွလာသည်ဟု ဆို၏ (ယော ၁၀:၁၀)။ ရှင်မသဲကလည်း ယေရှုဟူသော အမည်နာမအနက် အဓိပ္ပါယ်ရှိသည်အတိုင်း ကြွလာသည်ဖြစ်ရာ မိမိလူတို့ကို အပြစ်မှ ကယ်တင် ရန်ဖြစ်သည် (မသဲ ၁-၂၁)။ ဤဘော်ပြချက်များအားလုံး၏ အခြေခံကျသောအချက်မှာ လူက မိမိအလိုအလျောက် မတတ်နိုင် သော အမှုကို ယေရှုခရစ်တော်က ပြီးစီးစေခြင်းဖြစ်သည် (pp-79-80) ။

☐ “ကိုယ်တော်၌လည်း အပြစ်မရှိ” Present Active Indicative ဖြစ်သည်။ ယေရှုခရစ်တော်၏ အပြစ်နှင့်ကင်းစင်ခြင်း (ကော ၈:၄၆၊ ၂ကော ၅:၂၁၊ ဟေဗြဲ ၄:၁၅၊ ၇:၂၆၊ ၁ပေ ၁:၁၉၊ ၂:၂၂) သည် ကျွန်ုပ်တို့ကိုယ်စား အစားထိုးခံရွေးနှုတ်ခြင်း၊ ကိုယ်တော်၏ ဆောင်ရွက်ခြင်း အတွက် အခြေခံကျသော အချက်ဖြစ်သည် (ဟေဇာယ - ၅၃) ။

“အပြစ်” ကို အခန်းငယ် ၅ ၏ ပထမပိုင်း၌ အများကိန်းဖြင့်ဘော်ပြု၍ နောက်ဆုံးပိုင်းတွင် အနည်းကိန်းဖြင့် ဘော်ပြသည်။ ပထမအချက်က ကျူးလွန်သောအပြစ်ကို ရည်ညွှန်း၍ ဒုတိယအချက်က - ကိုယ်တော်၏ ဖြောင့်မတ်သော ဝိသေသလက္ခဏာကို ရည်ညွှန်းသည်။ ရည်ရွယ်ချက်မှာ ခရစ်တော်ထံမှ သန့်ရှင်းသောအသက်တာ အနေအထားနှင့်တိုး၍ ပြောင်းလဲလာမည့် သန့်ရှင်းခြင်း အသက်တာအား ယုံကြည်သူများအား မျှဝေရန်ဖြစ်သည်။ အပြစ်ဒုစရိုက်ဟူသည် ခရစ်တော်နှင့် နောက်တော်လိုက်တို့အတွက် ဧည့်သည်အာဂန္တုသာလျှင် ဖြစ်တော့သည်။

အထူးဆွေးနွေးချက် ခေါင်းစဉ် “သန့်ရှင်းစင်ကြယ်ခြင်း”

ဓမ္မသစ်ကျမ်းစာက အခိုင်အမာဘော်ပြသည်မှာ အပြစ်သားများက ယေရှုထံ နောင်တပါသော ယုံကြည်ခြင်းဖြင့် ဦးလှည့်လာသောအခါ ထိုသူတို့သည် တမုဟုတ်ချင်း-ဖြောင့်မတ်ခြင်းနှင့် သန့်စင်ခြင်းသို့ ရောက်ရှိစေသည်။ ထိုအရာသည် ခရစ်တော်၌ ရှိသော ၎င်းတို့၏ အနေအထားအသစ်ဖြစ်သည်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအား ထိုသူတို့အတွက် မှတ်ယူသည်။ (ရောမ ၄) ၎င်းတို့အား ဖြောင့်မတ်၍ သန့်ရှင်းသူဖြစ်ကြောင်း ထင်ရှားစေသည်။ (ဘုရားသခင်၏ တရားရေးရာလုပ်ဆောင်မှု)

သို့သော် ဓမ္မသစ်ကျမ်းစာက ယုံကြည်သူများအား ‘သန့်ရှင်းခြင်း’ သို့မဟုတ် ‘စင်ကြယ်ခြင်း’ အတွက် တိုက်တွန်းမှုကိုပြု သည်။ ဤအချက်သည် ခရစ်တော်၏ ပြီးစီးလုပ်ဆောင်မှုအားဖြင့် သီဩလော်ဂျီဆိုင်ရာ အနေအထားဖြစ်ပြီး နေ့စဉ်အသက်တာ၌ ခရစ်တော်ကဲ့သို့သော စိတ်သဘောနှင့် လုပ်ဆောင်အသက်ရှင်မှုအတွက် ခေါ်ယူခြင်းဖြစ်သည်။ ကယ်တင်ခြင်းသည် အခမဲ့ဆုကျေးဇူးဖြစ်သည်နည်းတူ အသက်ရှင်မှု ပုံစံအားလုံးအတွက် အဘိုးအခလည်းပါဝင်ပြီးဖြစ်ရာ သန့်ရှင်းခြင်း အသက်တာ အတွက်ပင် ဖြစ်သည်။

အစပြုတုန့်ပြန်ခြင်း	ဆင့်ကဲတိုးတက်သော ခရစ်တော်ကဲ့သို့ အသက်တာ
တမန်တော် ၂၆:၁၈	ရောမ ၆:၁၉
ရောမ ၁၅:၁၆	၂ကော ၇:၁
၁ကော ၁:၂-၃၊ ၆:၂၂	ဇဖက် ၁:၄၊ ၂:၁၀
၂သက် ၂:၁၃	၁သက် ၃:၁၃၊ ၄:၃ -၄,၇၊ ၅:၂၃
ဟေဗြဲ ၂:၁၁၊ ၁၀:၁၀၊ ၁၄၊ ၁၃:၁၂	၁တီ ၂:၁၅
၁ပေ - ၁:၁၂	၂တီ ၂:၂၁
	ဟေဗြဲ ၁၂:၁၄
	၁ပေ ၁:၁၅-၁၆

၃:၆ “ကိုယ်တော်၌တည်နေသောသူမည်သည်ကား ဒုစရိုက်ကိုမပြုတတ်” ၃:၄ ကဲ့သို့ပင် Present Active Participle နှင့် Present Active Indicative ဖြစ်သည်။ ဤအပိုဒ်သည် ၁:၈-၂:၂၃နှင့် ၅:၁၆ တို့နှင့်ကွာခြားမှုရှိရပါမည်။

☐ “ဒုစရိုက်ကိုပြုတတ်သောသူမည်သည်ကား ကိုယ်တော်ကို မသိမမြင်ရသေး” ဤအပိုဒ်တွင် Present Active Participle နောက်၌ Perfect Active Indicative နှစ်ခုလိုက်လာသည်။ အလွန်ဆိုးရွားစွာ ဒုစရိုက်ကို ဆက်လက် ကျူးလွန် နေခြင်းက ကိုယ်တော် ကို မသိရုံမျှမက မည်သည့်အချိန်ကမျှ မသိခဲ့ကြောင်းဘော်ပြနေသည်။ ဒုစရိုက်ကိုပြုလျက်နေသော ခရစ်ယာန်သည် အောက်ပါအချက် များအား ဖီလာဆန်ကျင်ပြုနေခြင်းဖြစ်သည်။

- ၁။ ခရစ်တော်၏အမှုတော်
- ၂။ ခရစ်တော်ကဲ့သို့သော အသက်တာပန်းတိုင်အတွက် ပူပင်စရာဖြစ်စေသည်မက
- ၃။ တစ်ဦးချင်း၏ အခြေခံဝိညာဉ်ရေးကို မြင်သာစေသည်။ (ယော ၈:၄၄)

၃:၇ “သင်တို့ကို အဘယ်သူမျှမလှည့်ဖြားစေနှင့်” Present Active Imperative နှင့် Negative Particle ဖြစ်ရာ တိုး၍လုပ်ဆောင်ချက်တစ်ခုကို ရပ်တံ့ခြင်းအဖြစ် ဆိုလိုသည်။ မိစ္ဆာဆရာများ အထင်အရှားရှိနေခြင်း (၂:၂၆) က ရှင်ယောဟန် ဩဝါဒစာ

တအုပ်လုံး၊ အထူးသဖြင့် ၁:၇-၁၀ နှင့် ၃:၄-၁၀ မှ သီဩလော်ဂျီဆိုင်ရာ သဘောပေါက်နားလည်ရန်အတွက် သမိုင်းကြောင်း အနေအထားတစ်ခု ဖြစ်ခဲ့ သည်။

▣ ‘အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကိုကျင့်၏ -ဖြောင့်မတ်ခြင်းရှိ၏’ ကျမ်းအဆက်အစပ်များထဲမှ ဤကျမ်းချက် ကို သီးခြားခွဲထုတ်ရန် မဖြစ်နိုင်ပေ။ ၎င်းကို (ဖြောင့်မတ်စွာလုပ်ဆောင်ခြင်း) ခံယူချက်အနေအထား၏ အထောက်အမံ သို့မဟုတ် စီရင်ခြင်းအတွက် အသုံးပြုသည်။ ဓမ္မသစ်က ရှင်းလင်းစွာဘော်ပြသည်မှာ လူသားအနေဖြင့် သန့်ရှင်းသောဘုရားကို ချဉ်းကပ်ရန် ထိုက်တန် သော အခြေအနေအလျှင်းမရှိပေ။ လူသည် မိမိ၏အားထုတ်မှုဖြင့် ကယ်တင်ခြင်း သို့ ရောက်ရန်အနေအထားမရှိပါ။ သို့ဖြစ်ငြားလည်း ကယ်တင်ခြင်းအတွက် ဘုရားက ကမ်းလှမ်းနေခြင်းကို လူကတုန့်ပြန်ရန် လိုပါမည်။ လူက အားမထုတ်နိုင်ပါ။ ဖြောင့်မတ်စွာ အသက်ရှင် ခြင်းက ကိုယ်တော့်ကိုသိမြင်ကြောင်း ဘော်ပြသည်။ ထိုအသက် ရှင်မှုက လူ၏ဝိညာဉ်ရေးရာ အခြေအနေ ကို ဘော်ပြ၍ (ဗျာဒိတ် ၂၂:၁၁) ကယ်တင်ခြင်းရပြီးနောက်ပိုင်း အသက်တာအတွက် ရင့်ကျက်ခြင်း သို့ ဦးတည်စေသည်။ ကောင်း သောအကျင့်အားဖြင့် ကယ်တင်ခြင်း ရသည်မဟုတ်။ သို့သော် ကောင်းသော အကျင့်ကျင့်ရန် ကယ်တင်ခြင်းကိုရသည်။ ခရစ်တော် ဘုရားသခင်ပေးသော ဆုကျေးဇူး၏ ရည်ရွယ် ချက်ကား ခရစ်တော် ကဲ့သို့သော အသက်တာအတွက်ဖြစ်သည် (ဧဖက် ၂:၈-၉,၁၀)။ ယုံကြည်သူတိုင်းအတွက် အမြင့်ဆုံးသော ဘုရားသခင်၏ အလိုတော် မှာ တနေ့ထိုသူသေသော် ကောင်းကင်နိုင်ငံရောက်ရုံမျှ မဟုတ် ပဲ ယခုပင် ခရစ်တော်ကဲ့သို့ အသက်ရှင်ရန်ပင် ဖြစ်သည် (မဿ ၅:၄၈၊ ရောမ ၈:၂၈-၂၉၊ ဂလာတီ ၄:၁၉)။ အထူးဆွေးနွေးချက် ၂:၂၉ ကို ရှု။

၃:၈ “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်” Present Active Indicative ဖြစ်သည်။ မာရ်နတ် သည် အစဦးကတည်းက တောက်လျှောက် ဒုစရိုက်ကိုပြုသောသူဖြစ်သည်။ (ယော ၈:၄၄) ဤအချက်နှင့် ဖန်ဆင်းခြင်း၊ သို့တည်းမဟုတ် ကောင်းကင်တမန်၏ ပုန်ကန်ခြင်းကို ရည်ညွှန်းသလော။

မည်သည့်အချိန်ကာလ၌ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ခဲ့သနည်းဟူသောအချက်က သီဩလော်ဂျီဆိုင်ရာ အဖြေ ထုတ်ရန် ခက်ခဲလေသည်။ ယောဘ ၁-၂၊ စာဆို ၃ နှင့် ၃ နာ ၂၂:၁၉-၂၃ အရ စာတန်သည် ဘုရားသခင်၏ အစေခံကျွန်ဖြစ်၍ ကောင်းကင်တမန်တို့၌ မြင့်သောအနေအထားတခုကို ဘော်ပြသည်။ မာန်မာနထောင်လွှားလာ၍ မြင့်မားစွာရည်မှန်းမှုတို့အား စာတန်၏ ပုန်ကန်မှုကို ဘော်ပြရာ၌အသုံးပြုသည် (ဟော ရှာယ ၁၄:၁၃-၁၄၊ ယေဇကျေလ ၂၈:၁၂-၁၆)။ (ဖြန့်၍လွှမ်းမိုးသော ခေရဗိမ်) (ယေဇကျေလ ၂၈:၁၄,၁၆) သို့သော် လူကာ ၁၀:၁၈ ၌ သခင်ယေရှုက စာတန်သည် လျှပ်စစ်ကဲ့သို့ကောင်းကင်မှကျသည်ကို မြင်၏ဟုဆိုသည်။ သို့သော် မည်သည့်ကာလဖြစ်ကြောင်း အတိအကျမမြွက်ဆိုပေ။ မကောင်းဆိုးဝါး၏ မူလအစနှင့်တိုးပွားမှုသည် ရှင်းလင်းသော ဘော်ပြချက်အထောက်အပံ့အကူပေးသောကြောင့် ပဟေဠိအဖြစ် ဆက်လက်ကျန်ရှိနေဦးမည်ဖြစ်သည်။ A.B Davidson ၏ *Old Testament Theology*, published by T & T Clark, pp 300-306၊ အထူးဆွေးနွေးချက် ယော ၁၂:၃၁ ကို ရှု။

▣ “အကြင်သူသည် ဒုစရိုက်ကိုပြု၏” Present Active Participle ဖြစ်သည်။ ဘုရားသခင်၏ သားသမီးဖြစ်ကြောင်း ထိုသူတို့၏ အသက်ရှင်အားဖြင့် သိနိုင်သလို စာတန်၏သားသမီးဖြစ်ကြောင်းကိုလည်း အလားတူသိနိုင်သည်။ (၃:၁၀၊ မဿ ၄:၁၃၊ ဧဖက် ၂:၁-၃)

▣ “မာရ်နတ်၏အမှုတို့ကို ပယ်ဖျက်ခြင်းငှါ” သခင်ယေရှုသည် အချိန်ကာလဘောင်တစ်ခုအတွင်း၊ အသွေးအသားကို ဆောင်ယူခြင်းမှာ ပယ်ဖျက်ခြင်းအမှုအတွက်ဟု ဆိုရာတွင် (Aorist Active Subjunctive, luo) ဖြည့်လွှတ်၊ သို့မဟုတ် ဖျက်ဆီးရန်ဟု နားလည်ရသည်။ ထိုအရာကို သခင်ယေရှုက ကရာနီအရပ်၌ ပြုပြီးဖြစ်ရာ ဤပြီးစီးသောအမှုနှင့် အခမဲ့ဆုကျေးဇူး (ရောမ ၃:၂၄၊ ၆:၂၃၊ ဧဖက် ၂:၈) ကို ရရှိရန် ကိုယ်တော်အား ယုံကြည်ခြင်းဖြစ်သည် (ယော ၁:၁၂ ၊ ၃:၁၆)။

ဓမ္မသစ်လွန်ဆွဲချက်တစ်ခုဖြစ်သော ‘တည်ရှိပြီးသော်လည်း မပြည့်စုံသေးသော’ အချက်နှင့် ဤမာရ်နတ်၏အမှုကို ဖျက်ဆီး ခြင်းမှာ ဆက်စပ်မှုရှိ မာရ်နတ်ကိုခြေမှန်းပြီးဖြစ်သော်လည်း ဤလောက၌ ဘုရားသခင်၏ နိုင်ငံတော်အပြီးသတ်တည်သည့် ကာလ တိုင်း လှုပ်ရှားနေဦးမည်သာတည်း။

▣ ‘ဘုရားသခင်၏ သားတော်’ အောက်ပါအထူးဆွေးနွေးချက်ကို ရှု။

အထူးဆွေးနွေးချက်ခေါင်းစဉ် ။ “ဘုရားသခင်၏သားတော်”
ဓမ္မသစ်ကျမ်း၌ သခင်ယေရှု၏ နာမတော်များအနက် အဓိကကျသောနာမတော်ဖြစ်သည်။ ဘုရားဇာတိဖြစ်ကြောင်း ရှင်းလင်းသော သဘောသက်ရောက်သည်။ သခင်ယေရှုအား ‘သားတော်’ သို့မဟုတ် ‘ငါ၏သားတော်’ ခမည်းတော်ကိုလိပ်မူ၍ ‘ငါ၏ခမည်းတော်’

ဟူသော အသုံးအနှုန်းများလည်း တွေ့ရသည်။ ဓမ္မသစ်ကျမ်းတစ်စောင်လုံး၌ ၁၂၄ ကြိမ်တွေ့ရသည်။ သခင်ယေရှုက မိမိကိုယ်ကို သုံးနှုန်းသည့် “လူသား” အခေါ်အဝေါ်ပင်လျှင် ဒိယေလ ၇:၁၃-၁၄ မှ ဘုရားဖြစ်ကြောင်း သဘောသက်ရောက်စေသည်။

ဓမ္မဟောင်းကျမ်းတွင် ‘သား’ ဟု ရည်ညွှန်းခေါ်ဝေါ်ချက်၌ အောက်ပါအတိုင်းအုပ်စုလေးစုရှိသည်။

- ၁။ ကောင်းကင်တမန်များ (အများကိန်းသုံးလေ့ရှိသည်။ ကမ္ဘာဦး ၆:၂၊ ယောဘ ၁:၆၊ ၂:၁)
- ၂။ ဣရေလရှင်ဘုရင် (၂ရာ ၇:၁၄)၊ ဆာလံ ၂:၇၊ ၈၉:၂၆-၂၇)
- ၃။ ဣသရေလတမျိုးလုံးကို ခြံ၍ (ထွက်မြောက်ရာ ၄:၂၂-၂၃၊ တရားဟော ၁၄:၁၊ ဟောရှေ ၁၁:၁၊ မာလခိ ၂:၁၀)
- ၄။ ဣသရေလတရားသူကြီးများ (ဆာလံ ၈၂:၆)

ဒုတိယအသုံးအနှုန်းမှာ သခင်ယေရှုနှင့် ဆက်စပ်မှုရှိသည်။ ၂ရာ-၇၊ ဆာလံ ၂ နှင့် ၈၉ တို့နှင့်စပ်ဆိုင်၍ ‘ဒါဝိဒ်၏သား’ ‘ဘုရားသခင်၏သား’ဟုလည်း တွေ့ရသည်။ ဓမ္မဟောင်း၌ မေရှိယကို အထူးသဖြင့် ဘုရားသခင်၏သားဟု တခါမျှမသုံးနှုန်းပေ။ အနာဂါတ္တိဆိုင်ရာရှင်ဘုရင်အဖြစ် ဣသရေလအတွက် ဘိသိက်ခံရသော ကဏ္ဍအတွက်သာတွေ့ရသည်။ သို့သော် ပင်လယ်သေပုရပိုဒ်၌မူ မေရှိယအတွက် များစွာသောအနက်အမျိုးမျိုးကို တွေ့ရပြန်သည် (Dictionary of Jesus and the Gospels, p-770). တဖန် ဆိတ်ငြိမ်ခေတ်ကာလမှ ယုဒအရေးအသားများမျှ ကျမ်းနှစ်စောင်တွင် မေရှိယကို ‘ဘုရားသခင်၏သားတော်’ ဟု ဘော်ပြပြန်သည်။ (၁၁ Esdras ၇:၂၈, ၁၃:၂၃, ၃၇, ၅၂၊ ၁၄:၉ နှင့်၊ Enoch - 105:2)

သခင်ယေရှုကို ရည်ညွှန်းသည့် ဓမ္မသစ်နောက်ခံတွင် အထွေထွေသော အမျိုးအစားအားဖြင့် အကောင်းဆုံးအတို ခြုံစု စည်းနိုင် သည်။

- ၁။ ကိုယ်တော်၏ ရှေ့မဆွကပင် တည်ရှိမှု။ (ယော ၁:၁-၁၈)
- ၂။ ကိုယ်တော်၏တမူထူးခြားသော အပျိုကညာဝမ်းမှ ဘွားမြင်ခြင်း၊ (မသဲ ၁:၂၃၊ လုကာ ၁:၃၁-၃၅)
- ၃။ ကိုယ်တော်၏ ဗတ္တိဇံခံခြင်း၊ (မသဲ ၃:၁၇၊ မာကု ၁:၁၁၊ လုကာ ၃:၂၂၊ ကောင်းကင်မှထွက်ပေါ်လာသောဘုရားသခင်၏ စကားသံတော်၌ ဆာလံ ၂-မှ ရှင်ဘုရင်ဖြစ်ခြင်းနှင့် ဟေရှာယ ၅၃ မှ အစေခံကျွန်ဖြစ်ခြင်းကို စုစည်းနားလည်စေသည်။)
- ၄။ ကိုယ်တော်အား မာရ်နတ်၏စုံစမ်းသွေးဆောင်မှု (မသဲ ၄:၁-၁၁၊ မာကု ၁:၁၂, ၁၃၊ လုကာ ၄:၁-၁၃၊ ကိုယ်တော်သည် ဘုရားသခင်၏ သားဖြစ်ကြောင်းကို သံသယဝင်စေရန် စုံစမ်းခြင်း၊ သို့မဟုတ် ကားတိုင်လမ်းမှ ပွေစည်စေခြင်းဖြင့် မိမိအလိုပြည့်စုံရန်ကထုတ်ခြင်း)
- ၅။ ကိုယ်တော်အား လက်မခံသော်လည်း ဝန်ခံအတည်ပြုမှု၊
 - က။ နတ်ဆိုးများ (မာကု ၁:၂၃-၂၅၊ လုကာ ၄:၃၁-၃၇, ၄၁၊ မာကု ၃:၁၁-၁၂, ၅:၇)
 - ခ။ မယုံကြည်သူများ (မသဲ ၂၇:၄၃၊ မာကု ၁၄:၆၁၊ ယော ၁၉:၇)
- ၆။ ကိုယ်တော်၏ တပည့်တော်များမှ အတည်ပြုခြင်း
 - က။ မသဲ ၁၄:၃၃၊ ၁၆:၁၆
 - ခ။ ယောဟန် ၁:၃၄၊ ၃၉၊ ၆:၆၉၊ ၁၁:၂၇
- ၇။ ကိုယ်တော်တိုင်အတည်ပြုခြင်း
 - က။ မသဲ ၁၁:၂၅-၂၇
 - ခ။ ယော - ၁၀:၃၆
 - ဂ။ ကိုယ်တော်သုံးနှုန်းသော မိသားစုအသုံးအနှုန်းဖြင့် ခမည်းတော်အသုံးအနှုန်း၊
 - က။ ဘုရားသခင်အား ‘အဗ္ဗ’ ဟု သုံးနှုန်းခြင်း
 - ၁) မာကု ၁၄:၃၆
 - ၂) ရောမ ၈:၁၅
 - ၃) ဂလာတီ ၄:၆

၁။ ကိုယ်တော်သည် ဘုရားဇာတိဖြစ်ကြောင်း ဘော်ပြခြင်းနှင့်အတူ ခမည်းတော် (pater) ဟု အဖန်ဖန်အသုံးပြုခြင်း၊ အချုပ် အားဖြင့်ဆိုသော် “ဘုရားသခင်၏သားတော်” ဟူသော အသုံးအနှုန်း၌ ဓမ္မဟောင်းကို သိမြင်သူတို့နှင့် ဂတိတော်တို့အား သိသော သူတို့အတွက် သိသြလော်ဂျီဆိုင်ရာ၌ ကြီးစွာသောအနက်အဓိပ္ပာယ် ဖြစ်သော်လည်း ဓမ္မသစ်ကျမ်းရေးသူများကမူ တပါးအမျိုးသားများ၌ ထိုအခေါ်အဝေါ်ကိုသုံးရန် တွန့်ဆုတ်မှုရှိသည်။ အကြောင်းမှာ တပါးအမျိုးသားများ၏ နတ်ကိုးကွယ်မှုဆိုင်ရာတွင် နတ်ဘုရားများက ဇနီးများနှင့်ပေါင်းဆက်၍ နတ်သားများ မွေးဖွားခြင်းအမှုအရာနှင့် မရောထွေးစေလိုသောကြောင့်ဖြစ်သည်။

☐ “ထင်ရှားပေါ်ထွန်းတော်မူ၏” ဂရိဝေါဟာရ phaneroo ၏အနက်မှာ “ရှင်းလင်းစွာ လုပ်ဆောင်ရန်အလို့ငှါ အလင်းကို ဆောင်ယူလာခြင်း” ဟု နားလည်ရသည်။ အခန်းငယ် ၅ နှင့် ၈ သည် တူညီသောအနက်၌ ယှဉ်တွဲမှုရှိ၍ နှစ်ချက်လုံး၌ Passive Voice ကို သုံးထားသောကြောင့် ခရစ်တော်သည် လူ့ဇာတိခံခြင်းအားဖြင့် မှန်ကန်စွာ ထင်ရှားပေါ်ထွန်းကြောင်း ဘော်ပြသည်။ (၁:၂) မိစ္ဆာဆရာတို့၏ အဓိကပြဿနာမှာ ဝမ်းမြောက်ဘွယ်သတင်းကောင်းကို ရှင်းလင်းစွာမြင်နိုင်သည်သာမက ၎င်းတို့၏ ကိုယ်ပိုင်သီခြေလော်ဂျီဆိုင် ရာ/ဒဿနိက ဆိုင်ရာများက မှန်ဝါးစေလေသည်။

၃:၉-“ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူမည်သည်ကား "Perfect Passive Participle" (အခန်းငယ် ၉၈၊ ၂:၂၉၊ ၅:၁၈ နှင့် တူညီသော အနက်အဓိပ္ပါယ်ယှဉ်တွဲမှု) ဖြစ်ရာ ဘုရားသခင်အားဖြင့် ဖြစ်တည်လာသော ခိုင်မြဲသောအနေအထားကို ဘော်ပြသည်။

☐ “ဒုစရိုက်ကိုမပြုတတ်” ဤ Present Active Indicative သည် ၂:၁ ၌ နှစ်ကြိမ်အသုံးပြုသည့် Aorist Active Subjunctive နှင့် ခြားနားမှုရှိသည်။ ဤဘော်ပြချက်မှ ထူးခြားချက်နှင့်စပ်လျဉ်း၍ အယူအဆနှစ်မျိုးရှိသည်။

၁။ ဤအချက်သည် Gnostic မိစ္ဆာဆရာများနှင့် ဆက်စပ်မှုရှိရာ အထူးသဖြင့် အသိဉာဏ်ပညာခံယူချက်အားဖြင့် ကယ်တင်ခြင်းကို တန်ဖိုးလျော့ကျစေရာ သန့်ရှင်းစွာ အသက်ရှင်မှုပုံစံကို ဖယ်ရှားလေသည်။

၂။ ပစ္စုပ္ပန်ကာလပြုကြိယာဖြစ်၍ ဆက်လက်ကျူးလွန်အကျင့်ဖြစ်နေခြင်းအား အထူးပြုသည်။ (ရောမ ၆:၁) ဤ-သီခြေလော်ဂျီ ဆိုင်ရာ ခြားနားခြင်းကို ရောမ ၆ (ခရစ်တော်အားဖြင့် အပြစ်ကင်းစွာ အသက်ရှင်နိုင်စွမ်းခြင်း) နှင့် ရောမရ (ဆက်လက်၍ ရှိနေသည့် ဒုစရိုက်အပြစ်ထဲမှ ရုန်းကန်ရခြင်း) တို့တွင် ပုံဘော်ထားသည်။

သမိုင်းကြောင်းအနေအထားအရ နံပါတ်(၁)ယူဆချက်မှာ အကောင်းဆုံးဖြစ်ပုံရသော်လည်း ယနေ့အချိန်ကာလအတွက် လိုအပ်ဆဲရှိနေသော အချက်မှာ နံပါတ် (၂)သာလျှင်ဖြစ်သည်။ ဤအကြောင်းနှင့်စပ်လျဉ်း၍ အထူးဆွေးနွေးချက်ကို *Hard Sayings of the Bible* by Walter Kaiser, Peter Davids, F.F. Brace and Marfred Brauch, pp.736-739 ၌ တွေ့ရသည်။

☐ “အကြောင်းမူကား ထိုသူ၌မျိုးစေတော်တည်လျက်ရှိ၏” Present Active Indicative ဖြစ်သည်။ ဂရိဝေါဟာရစု “မျိုးစေတော်” ၏ အနက်၌ ယူဆချက်အမျိုးမျိုးရှိကြသည်။

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု - Augustine နှင့် Luther က ဆိုသည် (လုကာ ၁:၁၊ ယော ၅:၃၈၊ ယာကုပ် ၁:၁၈၊ ၁ပေ ၁:၂၃)။

၂။ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်ဟု Calvin ကဆိုသည် (ယော ၃:၅၊ ၆၊ ၈၊ ၁ယော ၃:၂၄၊ ၄:၄၊ ၁၃)။

၃။ ဘုရား၏သဘောသဘာဝ သို့မဟုတ် လူသစ်ဖြစ်ခြင်းကို ရည်ညွှန်းသည်ဟု အချို့ကဆိုသည် (၂ပေ ၁:၄၊ ဧဖက် ၄:၂၄)။

၄။ “အာဗြဟံအမျိုးအနွယ်” အဖြစ် ခရစ်တော်ကိုယ်တော်တိုင်က ရည်ညွှန်းခြင်းဖြစ်ဘွယ်ရှိသည် (လုကာ ၁:၅၅၊ ယော ၈:၃၃၊ ၃၇၊ ဂလာ ၃:၁၆)။

၅။ “ဘုရားသခင်ဖြစ်ဘွားစေခြင်း” နှင့် အနက်အဓိပ္ပါယ်တူသည်ဟု အချို့ကဆိုသည်။

၆။ Gnostic တို့ အဆိုဖြစ်သော လူသားအားလုံး၌ရှိသော ဘုရား၏အလင်းတရား အသုံးအနှုန်းကဲ့သို့ဖြစ်သည်။

ဤယူဆချက်များထဲမှ ဆက်စပ်ရွေးချယ်ရန် နံပါတ် ၄သည် အကောင်းဆုံးဖြစ်ဘွယ်ရှိသည်။ သို့သော် ယောဟန်က ဝေါဟာရရွေးချယ်အသုံးပြုမှု၌ Gnostic အယူချက် # ၆ မပါစေရန် ရွေးချယ်အသုံးပြုထားသည်။

၃:၁၀ အခန်းငယ် ၄-၉၏ အနှစ်ချုပ်ဖြစ်သည်။ Present Active Indicative နှင့် Present Active Participle နှစ်ခုပါဝင်ရာ ရှေ့တိုးလုပ်ဆောင်မှုကို ရည်ညွှန်းသည်။ သီခြေလော်ဂျီသဘော၌ သခင်ယေရှု၏ တောင်ပေါ်ဒေသနာ ဘော်ပြချက်နှင့် အနက်အဓိပ္ပါယ် ဆင်တူမှုရှိသည်။ (မသံ ၇:၁၆ ၂၀) တဦးတယောက်၏ အသက်ရှင်မှုက ထိုသူ၏ နှလုံးသား ကို မြင်သာစေရာ ဝိညာဉ်ရေးရာ ဦးတည်ချက်ပင်ဖြစ်သည်။

☐ “ဘုရားသခင်၏သား --မာရ်နတ်၏သား” ကျမ်းရေးသူသည် ယုဒလူမျိုးနောက်ခံဖြစ်ကြောင်း နားလည်ရသည်။ ရှေးသုံးစကားဟောပြောသောစကား၌ နာမဝိသေသနမပါပဲ တစုံတစ်ဦးအား “... သား” ဟူသောနည်းဖြင့် အသုံးပြုလေ့ရှိသည်။

ကျမ်းချက် ၃:၁၁-၁၂ “သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား။ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ် သော ကာဏုနကဲ့သို့မဟုတ် ငါတို့သည် အချင်းချင်းချစ်ကြမည်ဟု လာသတည်း။ ကာဏုနသည် မိမိညီကိုအဘယ့်ကြောင့် သတ်သနည်းဟူမူကား မိမိအကျင့်သည် ဆိုးယုတ်၍ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။”

၃:၁၁ - “သင်တို့သည် ရှေးဦးစွာကပင်ကြားရသော’ ဤစာစုအားဖြင့် သခင်ယေရှုသည် အသက်ရှင်သော ဘုရားသခင်၏ နှုတ်ကပတ်တော် (ယော ၁:၁) နှင့် ဘော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော် (၁:၁၊ ၂:၇၊ ၁၃၊ ၁၄၊ ၂၄၊ ၂ယော ၅:၆) ဖြစ်ကြောင်း တိုက်ရိုက်နားလည်စေသည်။

▣ “တရားစကား” ဂရိဝေါဟာရ (aggelia, ၎င်းကို angelia ဟု အနက်ဖွင့်လှေ့ရှိသည်။) ကို ၁ယော ၁:၅ နှင့် ၃:၁၁ ခြံသာ အသုံးပြုသည်။ ပထမအသုံးအနှုန်းမှာ ခံယူချက်ဖြစ်ဟန်ရှိ၍ ဒုတိယမှာ အကျင့်ပိုင်းဖြစ်ဘွယ်ရှိသည်။ ဤခံယူချက် ဝိသေသနှစ်မျိုးကြား၌ ဟန်ချက်ညီစေရန် ယောဟန်ကထိန်းသိမ်းထားသည် (၁:၈၊ ၁၀၊ ၂:၂၀၊ ၂၄၊ ၃:၁၄)။

▣ “ငါတို့သည် အချင်းချင်းချစ်ကြမည်”။ ဧကန်ရွေးနှုတ်ခံရပြီးကြောင်း သိခွင့်ရှိသည့် ယုံကြည်သူ၏သက်သေဖြစ်သည်။ (၁၀,၁၄) သခင်ယေရှု၏ နှုတ်ကပတ်တော်ကို ပြန်လည်ထင်ဟပ်စေသည် (ယော ၁၃:၃၄-၃၅၊ ၁၅:၁၂,၁၇၊ ၁ယော ၃:၂၊ ၄:၇-၈၊ ၁၁-၁၂, ၁၉-၂၁)။

▣ “မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော” သဒ္ဒါတည်ဆောက်ပုံအရ ပုလ္လင်အနည်းကိန်း (မာရ်နတ် : ၁၀) သို့မဟုတ် နပုလ္လင်အနည်းကိန်း (မာရ်နတ်နှင့်) ဖြစ်ပါမည်။ အလားတူ သဒ္ဒါဖွဲ့စည်းပုံ မသဲကွဲမှုကို မသဲ ၅:၃၇၊ ၆:၁၃၊ ၁၃:၁၉၊ ၃၈၊ ယော ၁:၇:၁၅၊ ၂သက် ၃:၃၊ ၁ယော ၂:၁၃၊ ၁၄၊ ၃:၁၂ နှင့် ၅:၁၈-၁၉ ၌ တွေ့ရသည်။ ဤနေရာ၌မူ စာတန်ကို ရည်ညွှန်းပါသည်။ (မသဲ ၅:၃၇၊ ၁၃:၃၈၊ ယော ၁:၇:၁၅)

▣ “ကာလုန” ထိုသူ၏အသက်တာကို ကမ္ဘာဦး ၄ ၌ တွေ့ရသည်။ ကာလုန၏ပူဇော်သက္ကာနှင့် အာဗေလ၏ပူဇော်သက္ကာ ခြားနားမှုကို ကမ္ဘာဦး ၄:၄ (ဟေဗြဲ ၁၁:၄) ၌ တွေ့ရသည်။ ကာလုန၏အပြုအမူက အပြစ်ထဲကျဆင်းသော လူသားမျိုးနွယ်၏ လွှမ်းမိုးမှုကိုမြင်သာသည် (ကမ္ဘာဦး ၄:၇၊ ၆:၅၊ ၁၁-၁၂၊ ၁၃)။ ယုဒဘာသာနှင့် ခရစ်တော်နှစ်ဘက်လုံးက (ဟေဗြဲ ၁၁:၄၊ ယုဒ ၁၁) ကာလုနအား ဆိုးညစ်သော ပုန်ကန်မှု၏ သာဓကဖြစ်ခံယူသည်။

ကျမ်းချက် ၃:၁၃-၂၂ “ညီစ်ကိုတို့ လောကီသားတို့သည် သင်တို့ကိုမုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။ ငါတို့သည် ညီစ်ကိုချင်းတို့ကို ချစ်သောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိကြ၏။ မိမိညီစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။ မိမိညီစ်ကိုကို မုန်းသောသူမည်သည်ကား လူ့အသက်ကို သတ်သောသူဖြစ်၏။ လူ့အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။ ခရစ်တော်သည် ငါတို့အဘို့ အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍ မေတ္တာတော်ကိုသိကြပြီ။ ငါတို့သည်လည်း ညီစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကို စွန့်ကြ၏။ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျှက်ပင် မိမိညီစ်ကို ဆင်းရဲခြင်းကိုမြင်၍ သနားခြင်းကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။

ချစ်သားတို့ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ကြကုန်အံ့။ ထိုသို့ချစ်လျှင် ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍ ဘုရားသခင်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ အကြောင်းမူကား ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက်သာ၍ ကြီးမြတ်သည် ဖြစ်၍ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။ ချစ်သူတို့ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင် ရှေ့တော်၌ ရဲရင့်ရသောအခွင့်ကြ၏။ ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော် နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင်ထံတော်မှ ရကြ၏။”

၃:၁၃- “လောကီသားတို့သည် သင်တို့ကိုမုန်းသော်လည်း” ယေရှုအားလည်း မုန်းတီးခဲ့ပြီးဖြစ်ရာ နောက်တော်လိုက်များကိုလည်း မုန်းပါမည်။ ဓမ္မသစ်မှ အများဆုံးတွေ့ရသော အကြောင်းအရာဖြစ်သည်။ (ယော ၁၅:၁၈၊ ၁၇:၁၄၊ မသဲ ၅:၁၀-၁၁၊ ၂တိ ၃:၁၂) ထိုအရာသည်လည်း ယုံကြည်သူဖြစ်ကြောင်း နောက်ထပ်သက်သေပင်ဖြစ်သည်။

▣ “သော်လည်း (လျှင်) First Class Conditional Sentence ဖြစ်၍ ကျမ်းရေးသူ၏ ရည်ရွယ်ချက် သို့မဟုတ် အရေးအသားဦးတည်ချက်မှ အမှန်အဖြစ် မှတ်ယူရသည်။

▣ “အံ့ဩခြင်းမရှိကြနှင့်” Present Active Imperative နှင့် Negative Particle ဖြစ်၍ ဖြစ်တည်နှင့်ပြီးသား အရာတစ်ခုကို ရပ်တံ့ခြင်းအဖြစ် နားလည်ရသည်။ (၁ပေ ၄:၁၂-၁၆) ဤလောကသည် တရားမျှတမှုမရှိပေ။ ဘုရားသခင် ရည်ရွယ်သော

လောက သည်လည်း ဤသို့သော အခြေအနေမျိုးမဟုတ်ချေ။

☐ ၃:၁၄ - “ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်” Present Active Indicative ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်မိသားစု၏ အဓိကကျသော သွင်ပြင်လက္ခဏာဖြစ်သည် (ယော ၁၃:၃၄-၃၅၊ ၁၅:၁၂၊ ၁၇၊ ၂၊ ယော ၅၊ ၁ကော ၁၃၊ ဂလာတီ ၅:၂၂)။ အကြောင်းမှာ မေတ္တာသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသ ဖြစ်သော ကြောင့်တည်း (၄:၇-၂၁)။ ချစ်ခြင်း မေတ္တာသည် ဘုရားနှင့်ဆက်နွယ်တော်စပ်မှုအတွက် လူ့ဘက်မှအခြေခံကျသော ဆရာမဟုတ်ပဲ တော်စပ်မှု၏ ရလဒ်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ကယ်တင်ခြင်းအတွက် အခြေခံကျသောအရာမဟုတ်ပဲ ကယ်တင်ခြင်းသို့ ရောက်ကြောင်း သက်သေတစ်ခုပင်ဖြစ် သည်။

☐ “သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို” နောက်ထပ် Perfect Active Indicative ဖြစ်သည် (ယော ၅:၂၄)။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်ကြောင်း သက်သေတစ်ခုသည် (အထူးဆွေးနွေးချက် ယော ၆:၃၇ ကိုရှု) တဦးကို တစ်ဦးချစ်ခြင်းတည်း။ နောက်တချက်မှာ လောကီသားတို့၏ မုန်းတီးမှုကို ခံရခြင်းဖြစ်သည်။

☐ “ကိုယ်သိရကြ၏” Perfect Active Indicative ဖြစ်သည်။ (oida ၌ Perfect ပုံစံသုံးသော်လည်း Present အနက်ပြန်သည်။ ဤအချက်သည်လည်း အသုံးများသော အကြောင်းအရာဖြစ်သည်။ ဘုရားသခင် သားသမီးများအနေဖြင့် (၁) စိတ်နှလုံး၏ ပြောင်းလဲခြင်း၊ (၂) လုပ်ဆောင်အသက်ရှင်မှုပြောင်းလဲခြင်း နှင့် စပ်ဆိုင်၍ ယုံကြည်စိတ်ချမှုရှိကြရာ ၎င်းသည် ဂရိနှင့် ဟေဗြဲဘာသာစကား၌ “နောင်တ” အသုံးအနှုန်း၏ အရင်းအမြစ်ကျသော အဓိပ္ပါယ်ဖြစ်သည်။

☐ “မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏” Present Participle ကို Subject အဖြစ်၍သုံး၍ Present Active Indicative Verb နှင့် အသုံးပြုသည်။ ယုံကြည်သူများက ချစ်ခြင်း၌ ဆက်လက်တည်နေသကဲ့သို့ မယုံကြည်သူကမူ အမုန်းတရားတည်လေသည်။ မုန်းတီးခြင်းသည် ချစ်ခြင်းကဲ့သို့ပင် တစုံတစ်ဦး၏ ဝိညာဉ်ရေးရာ ဦးတည်ချက်သက်သေတစ်ခုပင် ဖြစ်သည်။ ယောဟန်၏ ခိုင်မာပြတ်သားသော ဒွဲတွဲဘော်ပြချက်သည် တစုံတစ်ဦးသည် ချစ်ခြင်း၌ တည်လျှင်တည်း သို့မဟုတ်လျှင် သေခြင်း၌ တည်၏ အလယ်အလတ်အခြေအနေမရှိပေ။

၃:၁၅ - “မုန်းသောသူမည်သည်ကား” (မုန်းသောသူတိုင်း) ယောဟန်က ဤဝေါဟာရ (pas) ကို ၂:၂၉ ကတည်းက စ-ကြိမ်အသုံးပြုသည်။ ဤအချက်၌ ထူးခြားချက်မှာ ယောဟန်၏ အဆို၌ ခြွင်းချက်အလျှင်းမရှိခြင်းပင်ဖြစ်သည်။ လူနှစ်မျိုးသာရှိရာ ချစ်သောသူတို့နှင့် မုန်းတီးသောသူတို့သာရှိသည်။ ယောဟန်က အသက်တာကို အဖြူနှင့်အမည်းဖြင့်သာ မြင်ရာ အရောင်အမျိုးမျိုးမရှိချေ။

☐ “မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏” Present Active Participle ဖြစ်သည်။ (ခိုင်မြဲစွာဆက် လက်တည်ရှိနေသော မုန်းတီးမှု) ဒုစရိုက်ပြုခြင်း၏ ပထမခြေလှမ်းသည် အတွေးထဲမှ အစ ပြုလေ့ရှိသည်။ သခင် ယေရှုဟော ကြားသော တောင်ပေါ်ဒေသနာ၌ မုန်းတီးခြင်းသည် လူသတ်ခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ စိတ်နှလုံးထဲမှ ပြစ်မှားခြင်း သည် ပြစ်မှားခြင်း လုံးလုံးကျရောက်ကြောင်း မိန့်ဆိုသည် (မသဲ ၅:၂၁-၂၂)။

☐ “လူအသက်ကိုသတ်သောသူတစ်စုံတစ်ယောက်၌မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။” လူအသက်ကိုသတ် သောတဦးတစ်သည် ယုံကြည်သူမဖြစ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဒုစရိုက်အပြစ်ကို ခွင့်လွှတ် နိုင်စွမ်း သော်လည်း အသက်တာ၏ လုပ်ဆောင်မှုက အတွင်းနှလုံးသားကို ဘော်ပြလေသည်။ တစုံတစ်ဦး၏ ပုံမှန်အကျင့်ဖြစ်၍နေသော မုန်းတီးခြင်းကြောင့် ယုံကြည်သူ မဖြစ်နိုင်ဟုဆိုနေခြင်းဖြစ်သည်။ ချစ်ခြင်းနှင့် မုန်းခြင်းမှာ အပြန်အလှန်ဖယ်ရှားခြင်းကို ပြုသည်။ မုန်းတီးခြင်းက အသက်ကို နှုတ်တတ်၍ ချစ်ခြင်းက အသက်ကိုပင် ပေးတတ်၏။

☐ ၃:၁၆ - “ခရစ်တော်သည် ငါတို့အဘို့အလိုငှါ၊ အသက်တော်ကို စွန့်တော်မူသည့်အရာကို” ဤ Aorist Tense က ကာရာနီကိုရည်ညွှန်း၍ ကိုယ်တော်၏ စကားတော်ကိုပင် အသုံးပြုထားသည် (ယော ၁၀:၁၁၊ ၁၅၊ ၁၇၊ ၁၈၊ ၁၅:၁၃)။

☐ “ငါတို့သည်ထောက်၍ မေတ္တာတော်ကို” သခင်ယေရှုက ချစ်ခြင်းမေတ္တာသည် မည်သို့သောအရာဖြစ်ကြောင်း အမြင့်ဆုံး ဥပမာသက်သေကို ဘော်ပြသည်။ ကိုယ်တော်၏ ဥပမာသက်သေကို ယုံကြည်သူက လိုက်ဘို့ရန်ရှိသည်။

“သိရကြပြီ” Perfect Active Indicative ဖြစ်သည်။ အခန်း ၄ ယ် ၁၅ မှ အသုံးပြုသော ဝေါဟာရမှာ oida ဖြစ်၍ ဤနေရာ၌မှ ginoko ဖြစ်သည်။ ၎င်းတို့ကို ယောဟန်၏ ရေးသားချက်တို့၌ အနက်အဓိပ္ပါယ်တူအဖြစ် အသုံးပြုထားသည်။

☐ “ငါတို့သည်လည်း” ယုံကြည်သူဟူသည် ခရစ်တော်၏ ပုံသက်သေထဲ၌ ကန့်သတ်ထားသည် (၂:၆ ၊ ၄:၁၁)။

☐ “ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏” ခရစ်တော်သည်သာ ပုံသက်သေဖြစ်သည်။ ကိုယ်တော်က မိမိအသက်ကို စွန့်တော်မူလျှင် ယုံကြည်သူတို့ကလည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ လိုအပ်လျှင် အသက်ကိုပင်ပေးဘို့ရန်ဖြစ်သည်။ မိမိကိုယ်ကို ဗဟိုပြုခြင်းအား သေစေသောအသက်တာဟူသည်

၁။ ကျဆင်းရာမှ ဦးပြန်လှည့်ခြင်း၊

၂။ ဘုရားသခင်၏ သဏ္ဍာန်တော်ကို ပြန်ရယူခြင်း၊

၃။ တောင်းသောအမှုအတွက် အသက်ရှင်ခြင်း၊ (၂ကော ၅:၁၄-၁၅၊ ဖိလိပ္ပိ ၂:၅-၁၁၊ ဂလာတိ ၂:၂၀၊ ၁၆၊ ၂:၂၁)

၃:၁၇ - “အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျှက်ပင် မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍ Present Subjective Verbs ဖြစ်သည်။ အခန့်နုယံ ၁၆ မှ မိမိအသက်ကို ပေးအပ်ခြင်းသည် ယခုမူကား တတ်စွမ်းနိုင်သော နယ်ပယ်၌ရောက်ပြီဖြစ်၍ မိမိညီအစ် ကိုဆင်းရဲခြင်း၌ လက်တွေ့ မ၊ တတ်လေသည်။ ဤအပိုဒ်များသည် ရှင်ယာကုပ်ဩဝါစာနှင့် များစွာ အလား သဏ္ဍာန် တူသည်။

☐ “သနားခြင်းကရုဏာစိတ်ကို ချုပ်တည်း၏” Aorist Active Subjective ဖြစ်သည်။ စိတ်နှလုံး အသုံးအနှုန်းကို တိုက် ရိုက်ပြန်ဆိုသော “အတွင်းပိုင်း” ဟု ဆိုလို၍ ဟောပြောသုံးနှုန်းမှု၌ စိတ်ခံစားချက်အတွက်ဖြစ်သည်။ တဖန်ဆိုရသော် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုက ကျွန်ုပ်တို့သခင်၏ သဏ္ဍာန်ပေါ်လွင်ခြင်းသာတည်း။

☐ “ဘုရားသခင်၏မေတ္တာတော်” Objective သို့မဟုတ် Subjective သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ မသဲကွဲမှု

၁။ ဘုရားသခင်အတွက် မေတ္တာ

၂။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မေတ္တာ

၃။ နှစ်ချက်လုံး

ယောဟန်၏ ရေးသားချက်၌ နံပါတ် ၃က အံဝင်ဝင်ကျလျက်ရှိသည်။

၃:၁၈ “ငါတို့သည် စကားပြောကာလျှအားဖြင့်သာ မချစ်ဘဲ” လုပ်ဆောင်ချက်သည် စကားလုံးထက်သာ၍ ကျယ်လောင်ပါ၏။ (မသဲ ၇:၂၄၊ ယာကုပ် ၁:၂၂-၂၅၊ ၂:၁၄-၂၆)

☐ “စိတ်ပါကိုယ်ရောက် ဧကန်အမှန်” “အမှန်” အသုံးအနှုန်းသည် အံ့ဩဘွယ်ဖြစ်၍ “ဧကန်” မူသည်မှာလည်း အစစ်အမှန် (NJB) သို့မဟုတ် မှန်ကန်မှု (TEV) ဖြစ်၍ ၁:၅ နှင့် ၃:၁၁ မှ တရားစကားကိုသုံးခြင်းကဲ့သို့ဖြစ်ရာ ခံယူချက်နှင့်အသက်တာပိုင်း အတွက်ဖြစ်သည်။ လုပ်ဆောင်မှုနှင့် စေ့ဆော်မှုအတွက် စွန့်လွှတ်သောမေတ္တာ (ဘုရား၏မေတ္တာ)က တွန်းထားဖြစ်စေ၍ မိမိကိုယ် ကျိုးအတ္တအတွက် ထောက်ပံ့ပေးကမ်းပြုရုံမျှမဟုတ်ပါ။

၃:၁၉ “ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကို” “ယုံကြည်သူတို့၏ မေတ္တာပြသောအသက်တာ က(၁) မိမိတို့သည် သမ္မာတရား ဘက်၌ရှိကြောင်းနှင့် (၂) မိမိတို့စိတ်နှလုံးထဲတွင်လည်း ရှင်းလင်းကြောင်းကို ညွှန်ပြနေသည်။ အထူးဆွေးနွေးချက် “သမ္မာတရား” ယော ၆:၅၅ ကိုရှု။

၃:၁၉-၂၀ ဂရိကျမ်းချက်မှ ဤနှစ်ပိုဒ်ကို အနက်ပြန်ခြင်း၌ ရှုတ်ထွေးမှုရှိသည်။ တစ်ဦးက ဘုရားသခင်၏ စီရင် ချက်ကို အသားပေး၍ အနက်ပြန်နိုင်ဘွယ်ရှိပြီး တဦးကမူ ဘုရားသခင်၏ ကရုဏာတော်ကို အလေးပေး၍ အနက်ပြန်နိုင်စရာရှိ သည်။ ကျမ်းဆက်စပ်မှုကို ထောက်သော် ဒုတိယအချက်ကသာ၍ ဆီလျော်ပါသည်။

၃:၂၀-၂၁ ဤနှစ်ပိုဒ်လုံးသည် Third Class Conditional Sentence ဖြစ်သည်။

၃:၂၀

NASB “ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်သည့်အရာရာတိုင်း”

NKJV “ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်”

NRSV “ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်သည့်အခါခါတိုင်း”

TEV “ကိုယ်စိတ်ထဲ၌” ကိုယ်ကို အပြစ်တင်လျှင်”

NJB “ကိုယ်ခံစားချက်၌ ကိုယ်ကိုအပြစ်တင်လျှင်ပင်”

ယုံကြည်သူတိုင်း၌ ၎င်းတို့၏အသက်တာအတွက် ဘုရားသခင်အလိုတော်ရှိရာကို သိလျှက်နှင့်ထိုစံချိန်ကို လိုက်မမီသည့် အခါခါတိုင်း အတွင်းထဲ၌စိတ်မကောင်းဖြစ်ရသည့် အတွေ့အကြုံရှိတတ်ကြပါသည် (ရောမ ၇)။ ထိုသို့အတွင်းမှ ခံစားရမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ (နောင်တကိုဖြစ်စေခြင်း) သို့မဟုတ် စာတန်ထံမှ (မိမိကိုယ်ကို ဆုတ်ယုတ်စေ၍ သက်သေဖြစ်

ခြင်းကို ကွယ်ပျောက်စေခြင်း) ဖြစ်နိုင်သည်။ ဤနေရာ၌ တော်လှန်သောအပြစ်နှင့် မတော်လျော်သောအပြစ်ဟူ၍ ရှိပါသည်။ ကျမ်းစာတော်မြတ် ဖတ်ခြင်းဖြင့် (သို့မဟုတ် နှုတ်ကပတ်တော်ခံယူခြင်းဖြင့်) ယုံကြည်သူများက ပိုင်းခြား၍သိပါ၏။ ချစ်ခြင်းမေတ္တာစံချိန်ဖြင့် ယုံကြည်သူများ အသက်ရှင်သော်လည်း အပြစ် (ဗီအေပြစ်နှင့် ဒုစရိုက်အပြစ်) နှင့် လုံးထွေးရုန်းကန်ရဆဲ အခြေအနေများတွက် ယောဟန်က ကြိုးစား၍ စိတ်သက်သာရာရစေသည်။ အထူးဆွေးနွေးချက် “စိတ်နှလုံး” ယော ၁၂:၄၀ ကို ရှု။

☐ “အလုံးစုံတို့ကို သိတော်မူသည်” ဘုရားသခင်သည် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို သိတော်မူ၏ (၁ရော ၂:၃၊ ၁ဗိ:၇၊ ၃ရော ၈:၃၉၊ ၁ရာချုပ် ၂၈:၉၊ ၂ရာချုပ် ၆:၃၀၊ ဆာလံ ၇:၉၊ ၄၄:၂၁၊ သုတ္တံ ၁၅:၁၁၊ ၂၀:၂၇၊ ၂၁:၂၊ ယေရမိ ၁၁:၂၀၊ ၁၇:၉-၁၀၊ ၂၀:၁၂၊ လုကာ ၁၆:၁၅၊ တမန်တော် ၁:၂၄၊ ၁၅:၈၊ ရောမ ၈:၂၆-၂၇)။

☐ ၃:၂၁ “ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်လျှင်” Third class Conditional Sentence ဖြစ်သည်။ အပြစ်နှင့်သော် လည်းကောင်း၊ ပျံ့မိကိုယ်ကိုသော်လည်းကောင်း ယုံကြည်သူတို့ ရုန်းကန်နေရဆဲရှိသော်လည်း (၂:၁၊ ၅:၁၆-၁၇)။ သွေးဆောင်ခြင်းတို့နှင့် တွေ့ကြုံမြဲရှိရာ အချို့သောအခြေအနေတို့၌ မတော်လျော်စွာ ပြုမူတတ်ဆဲရှိသည်။ မကြာခဏလည်း မိမိတို့စိတ်နှလုံးက မိမိတို့ကိုအပြစ်တင် တတ်သည်။ ဝမ်းမြောက်ဘွယ်သတင်းစကားအား သိကျွမ်းခြင်း ခရစ်တော် နှင့် မိတ်သဟာယရှိခြင်း၊ ဝိညာဉ်တော်၏ ဦးဆောင်မှု၌ နာခံလိုက် လျှောက်ခြင်း၌ အရာခပ်သိမ်းကို သိနားလည်တော်မူ သည် ဘုရားက မိမိတို့၏စိတ်နှလုံးအား ငြိမ်ဝပ်ခြင်းအခွင့်ကို ပေးတော်မူမည် (ဆာလံ ၁၀၃:၈-၁၄)။

☐ “ဘုရားသခင်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏” ဘုရားသခင်ရှေ့တော်မှောက်သို့ လွတ်လပ်စွာ၊ အနှောင့်အဖွဲ့မရှိ တိုးဝင်ခြင်းဖြစ် သည်။ အဖန်ဖန်ဘော်ပြသော အသုံးအနှုန်းနှင့် ယောဟန်၏ခံယူထားချက်ဖြစ်သည် (၂:၂၈၊ ၃:၂၁၊ ၄:၁၇၊ ၅:၁၄၊ ဟောပြော ၃:၆၊ ၁၀:၃၅)။ အထူး ဆွေးနွေးချက် ၅:၄ ကိုရှု။ ဤစာစုက အကျိုးအမြတ်အာမခံချက် နှစ်ခုနှင့် မိတ်ဆက်ပေးသည်။

၁။ ယုံကြည်သူတို့၌ ဘုရားသခင်ရှေ့တော် မှောက်တိုးဝင်ရန် စုံလင်သော ရဲရင့်ခြင်းရှိသည်။

၂။ မိမိတို့တောင်းသမျှကိုလည်း ကိုယ်တော်ထံမှ ရရှိကြသည်။

☐ ၃:၂၂ “ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော်မူသော အကျင့်တို့ကိုကျင့်သောကြောင့်” အဖြေရသော ဆုတောင်း ချက်အတွက် လိုအပ်ချက်နှစ်ခုတို့ ဤကျမ်းချက်၌ သတိပြုပါ။

၁။ နာခံခြင်း

၂။ ဘုရားသခင်နှစ်သက်တော်မူရာတို့ကို လုပ်ဆောင်ခြင်း (ယော ၈:၂၉)

၁ ယောသည် ထိရောက်သော ခရစ်ယာန်အသက်တာ အသက်ရှင်ခြင်းနှင့်အမှုဆောင်ခြင်းအတွက် လမ်းညွှန်မှုဖြစ်စေသည်။

☐ “ဆုတောင်းသမျှတို့ကို ဘုရားသခင်ထံတော်မှ ရကြ၏”

Present Active Subjective နှင့် Present Active Indicate ဖြစ်သည်။ ဤနေရာ၌ သခင်ယေရှုဘော်ပြတော်မူသော မဿ ၇:၇၊ ၁၈:၁၉၊ ယော ၉:၃၁၊ ၁၄:၁၃-၁၄၊ ၁၅:၇၊ ၁၆၊ ၁၆:၂၃၊ မာကု ၁၁:၂၄၊ လုကာ ၁၁:၉-၁၀၊ ကိုပြန်လည်ထင်ဟပ်ပေါ်လွင်စေသည်။ ဤဂတိတော်ကျမ်းပိုဒ်များမှ ယုံကြည်သူတို့ ဆုတောင်းခြင်း၌ တွေ့ကြုံရမှုတို့နှင့် အလွန်ကွာခြားမှုရှိပါသည်။ ဤနေရာ၌ ဘော်ပြသောအရာက အကန့်အသတ်မဲ့သော ဆုတောင်းခြင်း အဖြေဖြစ်ဟန်ရှိသည်။ အောက်ပါ အထူးဆွေးနွေးချက်၌ အခြားဆက်စပ်နီးနွယ်မှုရှိသော ကျမ်းချက်များဖြင့် နှိုင်းယှဉ်၍ သိသြလော်ဂျီဆိုင်ရာ ဟန်ချက်ညီ မှုကို ဆောင်ကျဉ်းပေးပါမည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “အကန့်အသတ်မဲ့ဖြစ်သည့်တိုင်-ကန့်သတ်ချက်ရှိသော ဆုတောင်းခြင်း”
က။ Synoptic ခရစ်ဝင်ကျမ်းသုံးကျမ်း၊
၁။ ယုံကြည်သူတို့အားအမြဲမပြတ်ဆုတောင်းရန် အားပေးထား၍ ကောင်းသောအရာတို့ကို “သို့မဟုတ်” သန့်ရှင်းသောဝိညာဉ်တော်” ကို ဘုရားသခင်က ထောက်ပံ့မည်အကြောင်းတွေ့ရသည် (လုကာ) မဿ-၇:၇-၁၁၊ လုကာ-၁၁:၅-၁၃)။
၂။ အသင်းတော်မှလုပ်ဆောင်စရာများအတွက် ကျမ်းအဆက်အစပ်တို့၌ ယုံကြည်မှု(နှစ်ဦး)သည် ညီညွတ်ခြင်းနှင့် ဆုတောင်းနိုင်ကြောင်းအားပေးထားသည် (မဿ-၁၈:၁၉)။
၃။ ယုဒအာသာအားစီရင်မိန့်ဆိုသည့် ကျမ်းအဆက်အစပ်၌ ယုံကြည်မှုများအား တွေးတောခြင်းမရှိပဲ ယုံကြည်ခြင်းဖြင့်ဆုတောင်းရန်ဖော်ပြသည် (မဿ-၂၁:၂၂၊ မာရာ-၁၁:၂၃-၂၄)။
၄။ ဥပမာနှစ်ချက်ပါသောကျမ်းအဆက်အစပ်၌ (လုကာ-၁၈:၁-၈မှ မဖြောင့်မတ်သောတရားသူကြီး နှင့် လုကာ-

၁၈:၉-၁၄မှ ဖာရိရှဲနှင့်အချွန်ခံ)တရားမဲ့သောတရားသူကြီးနှင့် မိမိဖြောင့်မတ်ခြင်းကိုသာရှေ့တန်းတင်သော ဖာရိရှဲ ကဲ့သို့ မပြုရန်ထားပေးထားသည်။ နိမ့်ချ၍နောင်တရသောသူ၏ ဆုတောင်းသံကို ဘုရားသခင်ကြားပါ၏ (လုကာ ၁၈:၁-၁၄)။

ခ။ ယောဟန်၏စာစောင်များ၊

၁။ အမိဝမ်းတွင်းကပင်မျက်စိမမြင်သောသူအား သခင်ယေရှုကုသပေးသည့် ကျမ်းအဆက်အစပ်၌ ဖာရိရှဲတို့အမှန် တကယ် ကန်းနေမှုအားဖော်ပြထားသည်။ ယေရှု၏ဆုတောင်းချက် (အများသူငါကဲ့သို့) ၌ အဖြေရသည်မှာ ကိုယ်တော်သည် ဘုရားသခင်ကိုသိ၍ အလိုတော်အတိုင်းအသက်ရှင်မှုကြောင့်ဖြစ်သည် (ယော ၉:၃၁)။

၂။ ရှင်ယောဟန်ခရစ်ဝင်မှ အထက်ခန်း၌ဟောပြောချက် (ယော ၁၃-၁၇)

က။ ၁၄:၁၂-၁၄-ယုံကြည်ခြင်းပါသောဆုတောင်းချက်၏ဝိသေသအသွင်များ၊

- ၁) ယုံကြည်သူများထံမှလာခြင်း၊
- ၂) ယေရှုနာမ၌ တောင်းခြင်း၊
- ၃) ခမည်းတော်၏ ဘုန်းတော်ထင်ရှားရန်အလို့ငှာ ဆန္ဒရှိခြင်း၊
- ၄) ပညတ်တော်များအားစောင့်ထိန်းခြင်း(အခဏ်းငယ် ၁၅)

ခ။ ၁၅:၇-၁၀-ယုံကြည်သူများဆုတောင်းချက်၏ ဝိသေသအသွင်များ၊

- ၁) ယေရှု၌တည်နေခြင်း၊
- ၂) ကိုယ်တော်၏နှုတ်ကပတ်တော် ထိုသူတို့၌တည်နေခြင်း၊
- ၃) ခမည်းတော်၏ ဘုန်းတော်ထင်ရှားရန်အလို့ငှာဆန္ဒရှိခြင်း၊
- ၄) များစွာသောအသီးကိုသီးခြင်း၊
- ၅) ပညတ်တော်များအား စောင့်ထိန်းခြင်း (အခဏ်းငယ် ၁၀)

ဂ။ ၁၅:၁၅-၁၇-ယုံကြည်သူတို့၏ ဆုတောင်းချက်ဝိသေသအသွင်များ၊

- ၁) ရွေးကောက်ထားခြင်း၊
- ၂) အသီးသီးခြင်း၊
- ၃) ယေရှုနာမ၌တောင်းခြင်း။
- ၄) ညီအစ်ကိုချစ်ခြင်း ပညတ်တော်ကိုစောင့်ထိန်းခြင်း။

ဃ။ ၁၆:၂၃-၂၄-ယုံကြည်သူတို့၏ ဆုတောင်းချက် ဝိသေသအသွင်များ။

- ၁) ယေရှုနာမ၌တောင်းခြင်း၊
- ၂) စုံလင်သောဝမ်းမြောက်ခြင်းအလို့ငှာဆန္ဒရှိခြင်း။

၃။ ရှင်ယောဟန်ဩဝါဒစာ ပထပစောင်(၁ယော)

က။ ၃:၂၂-၂၄ ယုံကြည်သူတို့၏ ဆုတောင်းချက်ဝိသေသအသွင်များ

- ၁) ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း (အခဏ်းငယ်-၂၂ ,၂၄)
- ၂) တော်လျော်သော်အသက်ရှင်ခြင်း။
- ၃) ယေရှု၌ယုံကြည်ခြင်း၊
- ၄) ညီအစ်ကိုချစ်ခြင်း။
- ၅) ကိုယ်တော်၌တည်နေ၍ ကျွန်ုပ်တို့၌ကိုယ်တော်တည်နေခြင်း၊
- ၆) ဝိညာဉ်ဆုကျေးဇူးရရှိခြင်း

ခ။ ၅:၁၄-၁၆-ယုံကြည်သူတို့၏ ဆုတောင်းချက်ဝိသေသအသွင်များ။

- ၁) ဘုရားသခင်ထံရဲရင့်စွာတိုးဝင်ခြင်း၊
- ၂) အလိုတော်နှင့်ညီခြင်း၊
- ၃) ယုံကြည်သူအချင်းချင်းဆုတောင်းပေးခြင်း။

ဂ။ ရှင်ယာကုပ်ဩဝါဒစာ

၁) ၁:၅-၇-ယုံကြည်သူများရင်ဆိုင်ရသည့် အခက်အခဲပြဿနာအမျိုးမျိုးသည်။ တွေးတောခြင်းမျိုးမရှိပဲ ပညာကိုတောင်း

ရန်နိုးဆော်ချက်ဖြစ်တက်သည်။

၂)၄:၂-၃-ယုံကြည်များကတော်လျော်သော စိတ်ထားဖြင့်တောင်းရမည်။

၃) ၅:၁၃-၁၈-ယုံကြည်သူများကြုံတွေ့ရသည့် ကျန်းမာရေးပြဿနာများအတွက် အားပေးမှုကိုတွေ့ရသည်။

က။ သင်းအုပ်တို့အားဆုတောင်းစေခြင်း၊

ခ။ ယုံကြည်၍ဆုတောင်းခြင်းဖြင့် ကယ်ဆယ်ခြင်း။

ဂ။ အပြစ်လွတ်ခြင်း အတွက်ဆုတောင်းခြင်း၊

ဃ။ အချင်းချင်းအပြစ်ဘော်ပြတောင်းပန်၍ အချင်ချင်းအတွက်ဆုတောင်းခြင်း။(၁ယော-၅:၁၆နှင့်အလားတူ)

ထိရောက်သောဆုတောင်းခြင်းအတွက်သော့ချက်သည်ခရစ်တော်ကဲ့သို့အသက်ရှင်ခြင်းဖြစ်သည်။ ယေရှုနာမ၌ဆုတောင်းခြင်းသည် ထို အဓိပ္ပါယ်ဖြစ်သည်။ဘုရားတက်နိုင်သော်လည်းအဆိုးဝါးဆုံးသောဆုတောင်းချက်မှာမိမိကိုယ်ကျိုးအတွက်တောင်းခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆုတောင်းချက်အားလုံးကိုအဖြေပေးပါသည်။ အဘိုးထိုက်ဆုံးသော ဆုတောင်းခြင်း၏ဝိသေသမှာ-ဘုရားသခင်နှင့် အချိန် ယူခြင်း၊ ကိုးစားခြင်းပင်ဖြစ်သည်။

ကျမ်းချက်-၃:၂၃-၂၄

ဘုရားသခင်၏ပညတ်တော်မူကား သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း အချင်းချင်း ချစ်ရမည် ဟူသော ပညတ်တော်ပေတည်း။ ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင်၌တည်၏။ ထိုသူ၌လည်းဘုရားသ ခင်တည်တော်မူ၏။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည် အမှီပြု၍ ဘုရားသခင်သည် ငါတို့၌တည်တော်မူသည် ကို သိကြရ၏။

၃:၁၃-“ဘုရားသခင်၏ပညတ်တော်မူကား ... ယုံကြည်ရမည်။ ... ချစ်ရမည်။” အနည်းကိန်းဖြင့်အသုံးပြုထားသော “ပညတ်တော်” ဝေါဟာရ၌ အသွင်နှစ်မျိုးရှိသည်။ ပထမအချက်မှာ တဦးချင်းယုံကြည်မှု ကြိယာဖြစ်သော “ယုံကြည်ခြင်း” ကို Aorist Active Subjective သုံးထားသည် (ယော-၆:၂၉ နှင့် ၄၀)။ ဒုတိယအချက်မှာ အသက်ရှင်မှုပုံစံဖြစ်၍ကြိယာဖြစ်သော ဖြစ်ခြင်းသည် Preaent Active Subjective ဖြစ်သည် (၃:၁၁ ၄:၉)။ ဝမ်းမြောက်ဘွယ်သတင်းကောင်းသည် ယုံကြည်ဘို့ရန် သတင်းစကားဖြစ်၍ လက်ခံရရှိရန်နှင့် အသတ်တာ၌ ရှင်သန်နေဘို့ရန်ဖြစ်သည်။

▣ “သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။” “ယုံကြည်ခြင်း” ဟူသောခံယူခက်သည်သမ္မာတရားဆိုင်ရာ ယုံကြည် သက်ဝင်မှု၌ အရေးကြီးသည်။ ဓမ္မဟောင်းအသုံးအနုံး aman ၌သစ္စာစောင့်သိခြင်း၊ ကိုးစားထိုက်ခြင်း၊ အမှီပြုထိုက်ခြင်း၊ သို့မဟုတ် သစ္စာရှိခြင်းတို့ကထင်ဟက်လျက်ရှိသည်။ (အထူးဆွေးနွေးချက်- ၁ယော၂:၁၀ကိုရှု)။ ဓမ္မသစ်ကျမ်း၌ ဂရိဝေါဟာရ (Pisteyo) သည်။ အင်္ဂလိပ်ဝေါဟာရ သုံးမျိုး ဖြင့်အနက်ပြန်ခြင်း၌ ယုံကြည်ခြင်း၊ သက်ဝင်ခြင်း ၊ ကိုးစားခြင်းဟုတွေ့ရသည်။ (အထူးဆွေးနွေးချက်- ယော-၂:၂၃ကိုရှု) ဘုရားသခင်အားကိုးစားယုံကြည် သည်ဆိုရာ ၌ အသုံးအနုံး က ခရစ်ယာန်အသက်တာ၌ များစွာထင်ဟပ်မှုမရှိလှပေ။ ဤအသုံးအနုံးသည် ကိုယ်တော်၏ ဝိသေသလက္ခဏာ၊ ထင်ရှား ဘော်ပြ ခြင်းနှင့် ဂတိတော်တို့နှင့် စပ်ဆိုင်ရာ လူ၏သစ္စာစောင့်သိမှုအလျှင်းမဟုတ်ပေ။ တည်ငြိမ်ခိုင်မာသော အခြေခံအုပ် မြစ်ပေါ် ရပ်တည် သောရွေးနှုတ် ထား သည့် လူ၌ပင်မရှိချေ။

နာမတော်၌ယုံကြည်ခြင်း၊ သို့မဟုတ် နာမတော်၌ဆုတောင်းခြင်းခံယူချက်၌ ပုဂ္ဂိုလ်ကို ကိုယ်စားပြုသည့် အမည်နာမက ထင်ဟပ်လျက်ရှိပြန်သည်။

၁။ယေရှု (မသံ ၁:၂၁ ၂၅ :၇:၂၂ :၁၀:၂၂ :၁၂:၂၁ :၁၈:၅ ၂၀ :၁၉:၂၉ :၂၄:၅ ၂၉ :ယော-၁:၁၂ :၂:၂၃ :၃:၁၈ :၁၄:၂၆ :၁၅:၂၁ :၁၇:၆ :၂၀:၃၁)

၂။ဓမ္မည်းတော်(မသံ ၆:၉ :၂:၁:၉ :၂:၃:၃၉ :ယော ၅:၄၃ :၁၀:၂၅ :၁၂:၁၃ :၁၇:၁၂)

၃။သုံးပါးတဆူ(မသံ ၂၈:၁၉)

A.T Robertson ၏ *Word Pictures in the New Testament* (p.228) ၌ “ကြိယာ”ဖြစ်သော “ယုံကြည်ခြင်း” နှင့်စပ်လျှင် ၍ဂရိကျမ်းဂန်ပြဿနာတခုကို ရည်ညွှန်းသည်။ ဂရိကျမ်းအနက် B,K နှင့် L တို့၌ Aorist Active Subjunctive

ကိုသုံးစဉ် တွင် Aleph, A နှင့် C တို့တွင် Present Active Subjunctive ကိုအသုံးပြုထားသည်။ နှစ်ချက်လုံးကျမ်းအဆက်အစပ် နှင့်ကိုက်ညီ မှုရှိ၍ ယောဟန်၏ရေးသားဟန်သာလျှင်ဖြစ်သည်။

၃:၂၄- “ပညတ်တော်တို့ကိုစောင့်သောသူသည်ဘုရားသခင်၌တည်၏” နှစ်ချက်လုံးပစ္စုပ္ပန်ကာလပြုဖွင့်သုံးသည်။ နာခံခြင်းသည် တည်နေခြင်း နှင့် ဆက်သွယ်မှုရှိသည်။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၌ ကျွန်ုပ်တို့ရှိကြောင်းနှင့် ကျွန်ုပ်တို့၌ ဘုရားသခင် ရှိကြောင်း သက်သေဖြစ်သည်။ (၄:၁၂ ယာ၅-၁၆ ယယော-၁၄:၂၃ :၁၅:၁၀) အထူးဆွေးနွေးချက် “တည်နေခြင်း” ၂:၁၀ကိုရှု။

“ငါတို့အားပေးတော်မူသောဝိညာဉ်တော် ယောဟန်က မှန်သောယုံကြည်သူဖြစ်ကြောင်းတန်ဖိုးဖြစ်သည့် တိကျသောသက်သေ များကို အသုံးပြုထားသည်။(ရောမ၄:၁၃: ၈:၁၄-၁၆: ၂:၃-၂၇ မှ ကျမ်းအဆက်အစပ်များအားခြုံငုံသုံးသပ်ခြင်း ကိုရှု။) သန့်ရှင်းသော ဝိညာဉ်တော်နှင့်စပ်ဆိုင်၍ နှစ်ချက်ရှိသည်။

၁။ယောရှုကိုဝန်ခံခြင်း (ရောမ:၁၀:၉-၁၃: ၁၆ကာ-၁၂:၁၃)

၂။ခရစ်တော်ကဲ့သို့အသက်ရှင်ခြင်း(ယော-၁၅: ၈လာတီ-၅:၂၂: ယာကုပ်-၂:၁၄-၂၆)

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြု စာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ်သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာ နှင့်ဝိညာဉ်တော်ဖွင့်ပြခြင်း သည်သာ အဓိကကျပါမည်။

အောက်ပါမေးခွန်းများကစာအုပ်၏အဓိကကျသောအခန်းကဏ္ဍများမှတစ်ဆင့်သင်၏ဆင်ခြင်သုံးသပ်မှုအားအထောက်အမဖြစ်စေပါမည်။

၁။ အခန်းငယ် ၁၁-၂၄ မှ ညီညွတ်သောအကြောင်းအရာ သည်အဘယ်နည်း။ (၁ယော-၂:၇-၁၁)၊

၂။ အခန်းငယ် ၁၆နှင့်၁၇၏ဆက်နွယ်မှုကိုရှင်းပြပါ။ ကျွန်ုပ်တို့၏အသက်ကိုဆပ်ပေးခြင်းနှင့်ညီအစ်ကို၏လိုအပ်ချက်ကို

၃။အခန်းငယ်၁၉-၂၀သည်ဘုရားသခင်၏တင်းကျပ်သောစီရင်ချက်၊သို့မဟုတ် ကျွန်ုပ်တို့၏ကြောက်ရွံ့ခြင်း၌ငြိမ်သက်ခြင်းကိုဖြစ်စေသည့် ဘုရားသခင်၏မဟာဂရုဏာတော်ကို အထူးပြုထားသလော၊

၄။အခန်းငယ်-၂၂ မှ ဆုတောင်းခြင်းနှင့်စပ်လျှင်၍ ယောဟန်၏ဖော်ပြချက်နှင့် နေ့စဉ်တွေ့ကြုံမှုတို့၌မည်သို့ဆက်စပ်မှုရှိသနည်း။

၅။ ယောဟန်၏ဝိရောဓိ ဖြစ်ဟန်ရှိသော ခရစ်ယာန်တို့၏လိုအပ်သောဝန်ခံခြင်းနှင့် အပြစ်ကိုဝန်ချခြင်းနှင့် စုံလင်သော အပြစ်ကင်းခြင်းဖော်ပြချက်တို့၌ မည်သို့လျှော်ညီစွာ ဖြေရှင်းမည်နည်း။ ?

၆။ ယောဟန်က အဘယ်ကြောင့်အသက်ရှင်မှုပုံစံကိုကြီးစွာအထူးပြုရသနည်း။ ?

၇။ “ဒုတိယမေးခြင်း”၌ ပတ်သက်သော သီခြေလော်ဂျီဆိုင်ရာ သမ္မာတရားကိုရှင်းပြပါ။

၈။ ဤကျမ်းပိုဒ်သည် နေ့စဉ်ခရစ်ယာန်အသက်တာ၌ မည်သို့ဆက်နွယ်မှုရှိသနည်း။ ?

ရှင်ယောဟန်သြဝါဒစာ ပထမစောင် အခန်းကြီး-လေး

ခေတ်သုံးဘာသာပြန်များ၏ ခြားနားသောအပိုဒ်ခွဲပြဇယား

UBS ⁴	NKJV	NRSV	TEV	NJB
ဘုရားသခင်၏ဝိညာဉ်တော်နှင့် အန္တိခရစ်၏ဝိညာဉ်	သမ္မတရား၏ဝိညာဉ်နှင့် မိစ္ဆာဝိညာဉ်	သမ္မတရားနှင့်မိစ္ဆာတရားကို ပိုင်းခြားနားလည်ခြင်း	မှန်သောဝိညာဉ်နှင့် မှားသောဝိညာဉ်	တတိယအခြေအနေ အန္တိခရစ်နှင့်လောက ကိုဆန့်ကျင်၍သတိ နှင့်စောင့်ကြည့်ခြင်း
၄:၁-၆	၃:၂၄-၄၆	၄:၁-၆	၄:၁-၃ ၄:၄-၆	၄:၁-၆ ချစ်ခြင်းနှင့်ယုံကြည် ခြင်း၏မူလအရင်းအ မြစ်(၄:၇-၅:၁၃)
ဘုရားသခင်သည်ချစ်ခြင်း မေတ္တာဖြစ်တော်မူ၏။	မေတ္တာတော်အားဖြင့် ဘုရားသခင် ယျစ်ခြင်းမေတ္တာအားဖြင့် ဘုရားသခင်ကိုမြင်ခြင်း	မေတ္တာ၏ကောင်းကြီးမင်္ဂလာ	ဘုရားသခင်သည် ဖြစ်တော်မူ၏။	ချစ်ခြင်းမေတ္တာ၏ မူလအရင်းအမြစ်
၄:၇-၁၂	၄:၇-၁၁ ၄:၁၃-၁၆က ၄:၁၆ခ-၂၁	၄:၇-၁၂	၄:၇-၁၀ ၄:၁၁-၁၂	၄:၇-၅:၄
၄:၁၃-၁၆က ၄:၁၆ခ-၂၁	ပြီးပြည့်စုံသောမေတ္တာ ၄:၁၇-၁၉ ယုံကြည်ခြင်းဖြင့်နာခံခြင်း ၄:၂၀-၅:၅	၄:၁၃-၁၆က ၄:၁၆ခ-၂၁	၄:၁၃-၁၆က ၄:၁၆ခ-၁၈ ၄:၁၉-၂၁	

ဖက်ရှုရန်လမ်းညွှန်-သုံး

မူရင်းကျမ်းရေးသူ၏ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း ဤစာအုပ်သည်သင်ကြားမှု အထောက်အကူပြုစာအုပ်ဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိ ပါစေ။ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

- ၄:၁-၂၁ မှ ကျမ်းအဆက်စပ်များအားခြုံငုံသုံးသပ်ခြင်း။
- က။ အခန်းကြီး၄သည်ခရစ်ယာန်တို့အနေဖြင့် ဘုရားစကားကိုပြောနေပါသည်ဟူသောသူတို့အား အကဲဖြတ်၍ မှန်မမှန်စစ်ဆေး ရန်အထူးပြုထားသည်။ ဤကျမ်းပိုဒ်သည် အောက်ပါအချက်များနှင့် စပ်ဆိုင်သည်။
 - ၁။ ဤမှားယွင်းသော ပရောဖက်များကို အန္တိခရစ်အများဟုခေါ်ထားသည် (၂:၁၈-၂၅) ။
 - ၂။ လှည့်ဖြားရန် ကြိုးစားနေသူများ (၂:၂၆ ၊ ၃:၇)
 - ၃။ ထိုသူတို့အနေဖြင့် - ဝိညာဉ်ရေးရာ၏ အသိဉာဏ်ပညာကို အထူးပြုဟန်ရှိသည် (၃:၂၄)။
 - က။ ကနဦး ခရစ်ယာန်များ၏ အခိုင်အမာသတ်မှတ်ချက်ကို အပြည့်အစုံနားလည်ရန် များစွာသောသူတို့သည် ပရောဖက်ပြု၍ ဟောပြောနေခဲ့ကြကြောင်း သိမှတ်စရာရှိသည် (၁ကော ၁၂:၁၀၊ ၁၄:၂၉၊ ၁သက် ၅:၂၀-၂၁၊ ၁ယော ၄:၁-၆)။ ထိုကာလ၌

ဓမ္မသစ် ကျမ်းပြည့်စုံမှုမရှိသေးသော ဝိညာဉ်ရေးရာပိုင်းခြား နားလည်ခြင်း၌ ခံယူချက်နှင့်စစ်ကြော ပေါင်းသင်းမှု နှစ်ခုလုံးပါတ်သက်၍ နေသည် (ယာကုပ် ၃:၁-၁၂)။

ခ။ ၁ယောကို အဓိကအချက်များ ထုတ်နှုန်းရန် အလွန်ခက်ခဲသည်။ အကြောင်းမှာ အဖန်တလဲလဲဘော်ပြသော အကြောင်း အရာပုံစံကြောင့်ဖြစ်သည်။ ဤအချက်သည် အခန်းကြီး ၄၅၅၅၅၅ မှန်နေသည်။ ဤအခန်းကြီးမှ အထူးပြုချက်များမှာ ဘော်ပြခဲ့ပြီးသော အကြောင်းအရာများကို ပြန်လည်ဘော်ပြဟန်ရှိသည်။ အထူးသဖြင့် ယုံကြည်သူများအချင်းချင်း တယောက် ကို တစ်ယောက် ချစ်ရန်အကြောင်းအရာဖြစ်သည် (၁:၇-၂၁၊ ၂:၇-၁၂ နှင့် ၃:၁၁-၂၄)။

ဂ။ ယောဟန်က မှားယွင်းသည့်ဆရာများအား တိုက်လှန်ရန်နှင့် ယုံကြည်သူများအား အားပေးရန် ရေးသားထားသည်။ စစ်ကြောမှုအချို့ကို အသုံးပြုတင်ပြထားသည်။

၁။ ခံယူချက်စစ်ကြောခြင်း (ယေရှုကိုယုံကြည်ခြင်း၊ ၁ယော ၂:၁၈-၂၅၊ ၄:၁-၆၊ ၁၄-၁၆၊ ၅:၁၊ ၅၊ ၁၀)

၂။ အသက်တာပိုင်းစစ်ဆေးခြင်း (နာခံခြင်း၊ ၁ယော ၂:၃-၇၊ ၃:၁-၁၀၊ ၂၂-၂၄)

၃။ ပေါင်းသင်းမှုဆိုင်ရာ စစ်ဆေးခြင်း (မေတ္တာ၊ ၁ယော ၂:၇-၁၁၊ ၃:၁၁-၁၈၊ ၄:၇-၁၂၊ ၁၆-၂၁၊ ၅:၁-၂)

သမ္မာကျမ်းစာမှ အခြားသော ကဏ္ဍအစိတ်အပိုင်းတို့မှာ အခြားသောမိစ္ဆာဆရာများနှင့် ပတ်သတ်သည်။ ဤ ၁ယော၌မူ Gnostic ဆရာတို့၏ အယူလွဲမှားမှုကို လိပ်မူတော်ပြသည်။ ၁ယော၏နိဒါန်းမှ ‘မှားယွင်းသောအယူဝါဒ’ကိုကြည့်ပါ။ ဓမ္မသစ် ကျမ်းမှအခြား အပိုင်းတို့က အခြားသောသမ္မာတရားနှင့်မညီညွတ်မှုကိုသာ ဦးတည်ထားကြသည် (ယော.၁:၁၃, ရောမ ၁၀:၉.၁၃, ၁ကော ၁၂:၃)။

မည်သည့်အမှားကိုဦးတည်ဖော်ပြနေကြောင်း သေချာစွာသိရန် ခွဲခြား၍လေ့လာသင့်ပါသည်။ အချို့အကြောင်းအရင်း များတွေ့ ရသည်။

၁။ ယုဒဘာသာမှပညတ်သမားများ၊

၂။ ဂရိ ဒဿနိက အတွေးအခေါ်ရှင်များ

၃။ ဂရိကိုယ်ကျင့်တရားမလိုဟုဆိုသောသူများ

၄။ အထူးဝိညာဉ်ဖော်ပြချက်ကိုရရှိသည်ဆိုသူများ

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း ။

ကျမ်းချက် ၄:၁၆ “ချစ်သူတို့ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြည်နှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင်သည်။ မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား မိစ္ဆာပရောဖက်အများတို့သည် ဤလောက သို့ သွားကြပြီ။ ဘုရားသခင် ၏ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်း ဟူမူကား လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှု ခရစ်ကိုဝန်ခံသော ဝိညာဉ် မည်သည်ကား ဘုရားသခင်နှင့်စပ်ဆိုင်သော လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်ခံသော ဝိညာဉ်မည် သည်ကား ၊ ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်းဤလောကသို့ လာမည် ဖြစ်၍ ယခုပင်လာလျက်ရှိသော အနှိုးခရစ်၏ဝိညာဉ်ဖြစ်၏။ ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။ ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့် လောကီအကြောင်းအရာကို ပြောတတ် ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။ ငါတို့မူကား၊ ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ဘုရားသခင်ကို သိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင် သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍ သမ္မာဝိညာဉ်ကို လည်းကောင်း မိစ္ဆာဝိညာဉ်ကိုလည်းကောင်းသိရကြ၏။

၄:၁ - “ခပ်သိမ်းသော စိတ်ဝိညာဉ်” ဝိညာဉ်ကို လူပုဂ္ဂိုလ်အနက် အဓိပ္ပါယ်ဖြင့် အသုံးပြုထားသည်။ ၄:၆ မှ မှတ်စုကိုရှု။ ဘုရား သခင်ထံမှ သတင်းစကားဖြစ်ရမည့်အရာကို ရည်ညွှန်းသည်။ မိစ္ဆာအယူဟူသည် အသင်းတော်အတွင်းမှပင် ဖြစ်လာ သောအရာဖြစ် သည် (၂:၁၉)။ မိစ္ဆာဆရာများက မိမိတို့ကိုယ်ကို ဘုရားသခင်၏ ပရောဖက်ဟုဆိုသည်။ ယောဟန်က အခိုင်အမာ အတည်ပြု

ပြည်မှာ ဝိညာဉ်ရေးရာ အရင်းအမြစ်နှစ်မျိုးရှိ၍ ဘုရား သို့မဟုတ် စာတန်သည် လူ၏နောက်ကွယ်မှ ပြောဆိုသည်။ လုပ်ဆောင်သည်။

▣ **“မယုံကြည်နှင့်” Present Imperative** နှင့် **Negative Particle** ဖြစ်၍ ရှိနှင့်ပြီး လုပ်ဆောင်မှုတစ်ခုကို ရပ်တံ့စေခြင်း အဖြစ် ဆိုလိုလေ့ရှိသည်။ ခရစ်ယာန်များ တိမ်းညွတ်ရန်မှာ ခိုင်မာသော ကိုယ်ရည်ကိုယ်သွေး၊ ခိုင်လုံသောငြင်းခုံမှု၊ သို့မဟုတ် ဘုရားသခင်ထံမှ နိမိတ်လက္ခဏာဖြစ်စဉ်တို့ကို လက်ခံရန်ဖြစ်သည်။ မိစ္ဆာဆရာများက ၎င်းတို့သည် (၁) ဘုရားသခင်အလို ပြောဆိုသော ပရောဖက်ဖြစ်ကြောင်း သို့မဟုတ် (၂) ဘုရားသခင်ထံမှ အထူးဖွင့်ပြချက်ရသူများဟု ဆိုသည်။

အထူးဆွေးနွေးချက် ခေါင်းစဉ် “ခရစ်ယာန်များတစ်ဦးကိုတစ်ဦး စီရင်သင့်သလော?”

ဤအဖြေကို နည်းလမ်းနှစ်မျိုးဖြင့် ဘော်ပြရပါမည်။

၁။ ယုံကြည်မှုများ တစ်ဦးကိုတစ်ဦး စီရင်ခြင်းမပြုရန် ဆုံးမထားသည် (မသံ ၇:၁-၅ ၊ လုကာ ၆:၃၇၊ ၄၂၊ ရောမ ၂:၁-၁၁၊ ယာကုပ် ၄:၁၁-၁၂)

၂။ ယုံကြည်သူများ - ဦးဆောင်သူများအား အကဲဖြတ်ဆန်းစစ်ရန် ဆုံးမထားသည် (မသံ ၇:၆၊ ၁၅-၁၆၊ ၁ကော ၁၄:၂၉၊ ၁သက် ၅:၂၁၊ ၁တီ ၃:၃-၁၃၊ နှင့် ၁ယော ၄:၁-၆)

၃။ တော်လျော်စွာ အကဲဖြတ်နိုင်ရန် အချို့စံနှုန်းများက အထောက်အမဖြစ်ပါမည်။

၄။ ပုဂ္ဂိုလ်ရေး မျက်နှာလိုက်ခြင်းကို ဗဟိုပြု၍ အကဲမဖြတ်သင့်ပါ (ရောမ ၁၄:၁-၂ ခု၊ ၁ကော ၈:၁-၁၃၊ ၁ဝ:၂၃-၃၃)

၄။ ထိုခေါင်းဆောင်တို့၌ အသင်းတော်လည်းကောင်း၊ အဖွဲ့အစည်း၌လည်းကောင်း ဝေဖန်စရာမရှိသည်ကို အကဲဖြတ် သက်သေထူသင့်သည် (၁တီ ၃)

▣ **“စုံစမ်းကြလော့” Present Active Imperative** ဖြစ်သည်။ ဝိညာဉ်ရေးရာ ဆုကျေးဇူးများဖြစ်၍ (၁ကော ၁၂:၁၀၊ ၁၄:၂၉) ယုံကြည်သူတိုင်းသည်။ ဆုတောင်းအားကြီးသူများ၊ ဧဝဂေလိဆရာများ၊ ပေးကမ်းတတ်သူများ အဖြစ်လိုအပ်သည်။ ဤဂရိ စကားလုံး ၊ သုတေသန ဌာန “ရှုထောင့်တစ်ခုမှ အတည်ပြုရန်စုံစမ်းခြင်း” ဟူသော အနက်အဓိပ္ပာယ် သက်ရောက်သည်။ ယုံကြည်သူ များအနေဖြင့် အဆိုးဆုံးကို အတည်မပြုနိုင်လျှင် အခြားသူများအတွက် အကောင်းဆုံး စဉ်းစားရပါမည်” (၁ကော ၁၃:၄-၇၊ ၁သက် ၅:၂၀-၂၁)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “စုံစမ်းခြင်းနှင့် ၎င်းတို့၏သဘောသက်ရောက်မှုများအတွက် ဂရိအသုံးအနှုန်းများ၊

ရည်ရွယ်ချက်တစ်ခု အတွက် တစ်စုံတစ်ဦးကို စုံစမ်းခြင်း၌ ဂရိဝေါဟာရ နှစ်မျိုးရှိသည်။

၁။ Dokimazo, Dokimion, Dokimasia

ဤအသုံးအနှုန်းသည် မီးဖြင့်တစ်ခုကို (တင်စားချက်အဖြစ် တစ်ခုတစ်ယောက်) စစ်မှန်ကြောင်း စစ်ဆေးခြင်းအတွက် ဓါတ်သုတ္တုသန့်စင်ခြင်း၌ အသုံးပြုသည့် ဝေါဟာရဖြစ်သည်။ မီးက သတ္တုအမှန်ကိုပေါ်ထွက်စေ၍ အညစ်အကြေးများအား လောင်ကျွမ်းသည်။ (သန့်စင်စေခြင်း) ဤအရာဝတ္ထုလုပ်ထုံးက ဘုရားသခင်၊ သို့မဟုတ် စာတန်သို့မဟုတ် လူသားများက အခြား သူများအား စစ်ဆေးခြင်း၌ သုံးနှုန်းချက်တစ်ခုဖြစ်လာသည်။ ဤအသုံးအနှုန်းသည် လက်ခံရန်ရှေ့ရှု၍ စစ်ဆေးသည့် အပြုသဘော ဆောင်သော အနက်အဓိပ္ပာယ်၌သာ အသုံးပြုသည်။

ဤ ဝေါဟာရကို ဓမ္မသစ်၌ အောက်ပါအချက်တို့၌ တွေ့ရသည်။

(က) နွား၊ လုကာ ၁၄:၁၉
လူတိုင်းကိုယ်ကိုယ် ၁ကော ၁၁:၂၈

(ဂ) ကျွန်ုပ်တို့၏ ယုံကြည်ခြင်း - ယာကုပ် ၁:၃

(ဃ) ဘုရားကိုပင် ဟေဗြဲ ၃:၉
ဤစစ်ဆေးစုံစမ်းခြင်းမှ ရလဒ်များကို အပြုသဘောအတွက် မှတ်ယူရသည် (ရောမ ၂:၁၈၊ ၁၄:၂၂၊ ၁၆:၁၀၊ ၂ကော ၁၀:၁၈၊ ၁၃:၃၊ ဖိလိပ္ပိ ၂:၂၇၊ ၁ပေ - ၁:၇)။ ထို့ကြောင့် ဤဝေါဟာရက တစ်စုံတစ်ဦးအား စစ်ကြောအတည်ပြုရန်ဖြစ်ကြောင်း နားလည်စေသည်။

(က) လုပ်ဆောင်ရ ကျိုးနပ်ရန်၊

- (ခ) ကောင်းလာရန်၊
- (ဂ) စစ်မှန်လာရန်၊
- (ဃ) တန်ဖိုးတက်လာရန်၊
- (င) အလေးထားလာရန်၊

၂။ Peirazō, Peirasmus

ဤအသုံးအနှုန်းကို ဖြစ်ချက်ရှာရန်၊ သို့မဟုတ် ဖယ်ထုတ်ရန် ရည်ရွယ်ချက်အတွက် ဆန်းစစ်သောသဘော၌ မကြာခဏ အသုံးပြုသည်။ ဤဝေါဟာရကို တောထဲ၌ သခင်ယေရှုစုံစမ်းခြင်းခံရမှုကို ကိုးကားချက်တို့၌ တွေ့ရသည်။

(က) ယေရှုအားထောင်ချောက်ဆင်ရန် အားထုတ်မှုအဖြစ် နားလည်ရသည်(မဿဲ ၄:၁၊ ၁၆:၁၊ ၁၉:၃၊ ၂၂:၁၈၊ ၃၅၊ မာကု ၁:၁၃၊ လုကာ ၄:၂၊ ဟေဗြဲ ၂:၁၈)

(ခ) ဤဝေါဟာရ (Peirazon) ကို မဿဲ ၄:၃ နှင့် ၁သက် ၃:၅ တွင် စာတန်ကို ခေါ်ဝေါ်သုံးနှုန်းထားသည်။

(ဂ) ဘုရားသခင်ကို စုံစမ်းခြင်းမပြုရန် ဤဝေါဟာရကိုအသုံးပြု၍ သခင်ယေရှုသတိပေးထားသည်(မဿဲ ၁၄:၇၊ လုကာ ၄:၂) (သို့တည်းမဟုတ် ခရစ်တော်၊ ၁ကော ၁၀:၉)။ တစ်ခုခုလုပ်ဆောင်ရန် အားထုတ်ပြီး ရှုံးနိမ့်မှု၌လည်း အသုံးပြု သည် (ဟေဗြဲ ၁၁:၂၉)။ ထိုဝေါဟာရကို ယုံကြည်သူတို့၌ သွေးဆောင်ခြင်း၊ အခက်အခဲများနှင့် ဆက်စပ်၍ အသုံးပြု သည် (၁ကော ၇:၅၊ ၁၀:၉၊ ၁၃၊ ဂလာတီ ၆:၁၊ ၁သက်-၃:၅၊ ဟေဗြဲ ၂:၁၈၊ ယာကုပ် ၁:၂၊ ၁၃၊ ၁၄၊ ၁၆ ၄:၁၂၊ ၂ပေ-၂:၉)။ ဘုရားသခင်က လူအတွက် ရန်သူသုံးမျိုး အခွင့်ပေးထားသည်။ (လောက၊ အသွေးအသားနှင့် မာရ်နတ်) သတ်မှတ် သောအချိန်နှင့် နေရာတွင် အသီး သီးရန်ဖြစ် သည်။

▣ “အကြောင်းမူကား မိစ္ဆာရောဖက်အများတို့သည် ဤလောကသို့သွားကြပြီ” Perfect Active Indicative ဖြစ်သည်။

(ယေရမိ ၁၄:၁၄၊ ၂၃:၂၁ ၊ ၂၉:၈ ၊ မဿဲ ၇:၁၅ ၊ ၂၄:၁၁၊ ၂၄၊ တမန်တော် ၂၀:၂၈-၃၀၊ ၂ပေ ၂:၁၊ ၁ယော ၂:၁၈-၁၉၊ ၂၄၊ ၃:၇၊ ၂ယော ၇) အသင်းတော် (အိမ်အသင်းတော်) မှ ၎င်းတို့ထွက်ခွာသွားကြကြောင်း ဘော်ပြသည်။ သို့တိုင်အောင် ထိုသူတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်၏ ပရောဖက်များဟု ပြောမြဲရှိသည်။ အထူးဆွေးနွေးချက် “ဓမ္မသစ်ပရောဖက်ပြုခြင်း” ယော ၄:၁၉ ကို ရှု။
 ၄:၂- “ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား” သဒ္ဒါဖွဲ့စည်းမှုပုံစံသည် Present Active Indicative (ဘော်ပြချက်တစ်ခု) သို့မဟုတ် Present Active Imperative (မိန့်ဆိုချက်တစ်ခု) ဖြစ်သည်။ အလားတူ မသဲကွဲမှု ပုံစံသည် “တည်နေခြင်း” ၂:၂၇ နှင့် ‘သိမြင်ခြင်း’ ၂:၂၉ တို့ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သခင်ယေရှုကို အစဉ်တမြဲချိုး မြှောက်ခြင်းပြုသည် (ယော ၁၄:၂၆၊ ၁၅:၂၆၊ ၁၆:၁၃-၁၅)။ အလားတူ စစ်ကြောမှုမျိုးကို ပေါလု၏စာစောင် ၁ကော ၁၂:၃ ၌ မြင်နိုင်သည်။

▣ “လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်” Perfect Active Participle ဖြစ်သည်။ ဤအချက်သည် ဤစာစောင်၌ ယောဟန်တိုက်လုန်သော မှားယွင်းသောမိစ္ဆာဆရာများ (Gnostic) တို့အတွက် လိုအပ်သော ခံယူချက်စစ်ဆေးခြင်း အရာဖြစ်သည်။ ဤအခြေခံကျသော အတည်ပြုချက်မှာ - ယေရှုသည်-လူသားဧကန် (အသွေးအသားဖြင့် ဖြစ်ကြောင်း Gnostic တို့၏ ငြင်းဆိုချက်) ဖြစ်သည်နည်းတူ ဘုရားလည်း ဧကန်စင်စစ်ဖြစ်တော်မူ၏ (၁:၁-၄ ၊ ၂ယော ၇၊ ယော ၁:၁၄၊ ၁တီ ၃-၁၆)။ Perfect Tense က ယေရှု၏လူသားဖြစ်ခြင်းသည် ယာယီအတွက်သာမဟုတ်ကြောင်း အတည်ပြုသည်။ ဤအချက်မှာ သေးငယ်သော အကြောင်းအရာမဟုတ်ပေ။ ယေရှုသည် လူဖြစ်ခြင်း၌ ရာနှုန်းပြည့်ဖြစ်သလို ဘုရားဖြစ်ခြင်းလည်း ရာနှုန်းပြည့်ဖြစ် သည်။

▣ “ဝန်ခံသောဝိညာဉ်မည်သည်ကား” Present Active Indicative ဖြစ်၍ အတိတ်၌ယုံကြည်ခဲ့သည့် အတည်ပြုချက် မျိုးမဟုတ်ပဲ အစဉ်အမြဲ ဝန်ခံခြင်းမျိုးကို ရည်ညွှန်းသည်။ ဂရိဝေါဟာရ “ဝန်ခံခြင်း” သည် “အလားတူ” နှင့် “ပြောဆိုခြင်း” ကို ပေါင်းစပ်၍ “အလားတူပြောဆိုခြင်း” ဟု အနက်ရသည်။ ၁ယောမှ အဖန်ဖန်ဘော်ပြချက်ဖြစ်သည် (၁ယော ၁:၉၊ ၂:၂၊ ၄:၂-၃၊ ၄:၁၅၊ ယော ၉:၂၂၊ ၂ယော ၇)။ ဤအသုံးအနှုန်းက ယေရှုခရစ်တော်၏ ဝမ်းမြောက်ဖွယ်သတင်းကို အထူးသဖြင့် လူရှေ့တွင် ဝန်ခံအတည်ပြုသည့် အနက်အဓိပ္ပါယ်ဖြစ်သည်။ အထူးဆွေးနွေးချက် ယော ၉:၂၂ ကို ရှု။

၄:၃ “ယေရှုခရစ်ကိုဝန်ခံသော ဝိညာဉ်မည်သည်ကား” သီဩလော်ဂျီဆိုင်ရာ၌ စိတ်ဝင်စားဘွယ်ရှိသည်မှာ ဓမ္မသစ် “လက်တင် ဘာသာပြန်ကျမ်း” နှင့် ရှေးဦးစာရေးသူများဖြစ်သည့် Clement, Alexandria မှ Origen, Irenaeus နှင့် Tertullian တို့က Leui (ကင်းလွတ်ခြင်း) ကို အသုံးပြုထားရာ “ယေရှုနှင့်တသီးတခြားစီရပ်တည်ခြင်း” ဟု နားလည်ရသည်။ လူဝိညာဉ်နှင့်

ဘုရား၏ဝိညာဉ် သီးခြားရပ်တည်မှုအနက် အဓိပ္ပါယ်ထင်ရှားသောကြောင့် ဒုတိယရာစုနှစ် Gnostic အရေးအသား လက္ခဏာပေါ်လွင်နေဟန်ရှိသည်။ သို့သော် ဤနေရာ၌ ကျမ်းအဆက်အစပ်ဖြည့်စွက်ခြင်း သဘောသာဖြစ်ရာ ကနဦး အသင်းတော်အခြေအနေနှင့် သေလုမျောပါး အယူ မှားဝါဒ အခြေအနေတို့ကို ပေါ်လွင်စေသည် (Bart Erhart ၏ *The Orthodox Corruption of Scripture*, pp.125-135)။

☐ “သင်တို့သည်ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍ ယခုပင်လာလျက်ရှိ၏” Perfect Active Indicative ဖြစ်ရာ ယောဟန်အနေဖြင့် ဤအကြောင်းအရာကို ထိုသူတို့နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ရာ ထိုအကြောင်းနှင့်စပ်လျဉ်း၍ ရှိနေဆဲဖြစ်ကြောင်း နားလည်ရသည်။ ဂရိနာမ်စား “ထိုအရာ” က နပုလွိုင် “ဝိညာဉ်” ဖြစ်သည်။ ၂:၁၈ ကဲ့သို့ပင် ဤကျမ်းချက်သည် အန္တီခရစ်၏ ဝိညာဉ်သည် လာပြီးသွား၍လာလိမ့်ဦးမည်ဟု ပေါ်လွင်စေသည်။ ဤ Gnostic မိစ္ဆာဆရာတို့နှင့် ဝှင်းဆက်ဖြစ်နေသည့် မှားယွင်း သောသတင်းစကား၊ မှားယွင်းသော အသက်ရှင်မှုပုံစံနှင့် မှားယွင်းသော အသက်မွေးဝမ်းကျောင်းမှုတို့က ခေတ်ကာလတလျှောက်လုံး တွင် ကမ္ဘာဦး ၃ မှ လှည့်ဖြားခြင်း မှအစပြု၍ ဤမာရ်နတ်ဆိုးထင်ရှားပေါ်ထွန်းရာ နောက်ဆုံးသောကာလ အန္တီခရစ်တိုင်အောင်ဖြစ် သည် (၂သက် ၂, ဗျာဒိတ် ၁၃)။

☐ “အန္တီခရစ်၏ဝိညာဉ်” ဤနေရာရှိအသုံးအနှုန်း (၂:၁၈-၂၅) ကို ခရစ်တော်ကို ငြင်းပယ်သူအဖြစ် အသုံးပြုထား၍ ထိုအနေ အထားကို အတင်းရယူအားထုတ်ခြင်းမျိုးမဟုတ်ပေ။

၄:၄-၆ “သင်တို့... သူတို့... ငါတို့” ဤနာမ်စားအားလုံးသည် အထူးပြုချက်များဖြစ်သည်။ အုပ်စုသုံးစုကို လိပ်မူထားသည်။

- ၁။ စစ်မှန်သောယုံကြည်သူများ (ယောဟန်နှင့်၎င်း၏စာရှုသူများ)
- ၂။ မှားယွင်းသောယုံကြည်သူများ (မိစ္ဆာဆရာများနှင့်နောက်လိုက်များ)
- ၃။ ယောဟန်နှင့်အမှုတော်ဆောင်များ၊ သို့မဟုတ် သီဩလော်ဂျီအဖွဲ့

အလားတူ သုံးမျိုးရည်ညွှန်းချက်ကို ဟေဗြဲ ၆ နှင့် ၁၀ တွင်လည်း တွေ့ရသည်။

၄:၄ “ထိုသူတို့ကိုလည်း အောင်ကြပြီ” Perfect Active Indicative ဖြစ်သည်။ ခံယူချက်ဆိုင်ရာ အချေအတင်ဖြစ်မှုနှင့် အောင်မြင် သော ခရစ်ယာန်အသက်တာ နှစ်ခုလုံးကို ရည်ညွှန်းထားဟန်ရှိသည်။ ထိုကာလအတွက်သာမက ယနေ့ကာလတိုင်အောင် အံ့ဩဘွယ် စကားနှင့် နှစ်သိမ့်ထောက်မဘွယ်ဖြစ်ဆဲရှိသည်။

ယောဟန်က အပြစ်နှင့်မာရ်နတ်အပေါ် ခရစ်ယာန်တို့၏ အောင်နိုင်ခြင်းကို နားလည်စေသည်။ ဤအသုံးအနှုန်း (nikaō) ကို ၆ကြိမ် ၁ယောဉ် တွေ့ရသည် (၂:၁၃,၁၄, ၄:၄, ၅:၄,၅) ဗျာဒိတ်ကျမ်း၌ ၁၁ ကြိမ်နှင့် ခရစ်ဝင်ကျမ်း၌တစ်ကြိမ်တွေ့ရသည် (၁၆:၃၃)။ “အောင် မြင်ခြင်း” ဝေါဟာရကို ရှင်လုကာ၌ တကြိမ်သာတွေ့ရပြီး (၁၁:၂၂) ပေါလု၏စာစောင်တို့၌ နှစ်ကြိမ်တွေ့ရသည် (ရောမ ၃:၄, ၁၂: ၂၁)။

☐ “သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏” ဘုရား၏ကိန်းဝပ်တော်မူခြင်း အား အထူးပြုသည်။ ဤနေရာ၌ ခမည်းတော်ဘုရား၏ကိန်းဝပ်ခြင်းအား ရည်ညွှန်းဟန်ရှိသည် (ယောဟန် ၁၄:၂၃, ၂ကော ၆:၁၆)။ ဓမ္မသစ်ကျမ်း၌ (၁) သားတော်၏ကိန်းဝပ်ခြင်း (မသံ ၂၈:၂၀, ကောလောသဲ ၁:၂၇) နှင့် (၂) သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း (ရောမ ၈:၉, ၁ယော ၄:၁၃) ကိုလည်း အထူးပြုတော်ပြထားသည်။ ဝိညာဉ်တော်နှင့်သားတော်ကို နီးစပ်စွာ ရည်ညွှန်းတော်ပြသည် (ရောမ ၈:၉, ၂ကော ၃:၁၇, ဂလာတီ ၄:၆, ဖိလိပွို ၁:၁၉, ၁ပေ ၁:၁၁)။ အထူးဆွေးနွေးချက် ယော ၁၄:၁၆ ကိုရှု။

“လောကဘက်၌ရှိသောသူ” သည် စာတန်ဖြစ်သည် (ယော ၁၂:၃၁, ၁၄:၃၀, ၁၆:၁၁, ၂ကော ၄:၄, ဧဖက် ၂:၂, ၁ယော ၅:၁၉)။ “လောက” အသုံးအနှုန်းမှာ ၁ယော ၌ အပျက်သဘောတော်ပြမြဲဖြစ်သည်။ (လူ့ဘောင်အဖွဲ့အစည်းနှင့် ဘုရားနှင့်မသက်ဆိုင်သော လုပ်ဆောင်မှုများ) အထူးဆွေးနွေးချက် Kosmos ယော ၁၄:၁၇ ကိုရှု။

၄:၅ “ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်” Ablative အရင်းအမြစ်တစ်ခုဖြစ်သည်။ လောကအသုံးအနှုန်းကို ဤနေရာ၌ သုံးခြင်း၌ လူ့ဘောင်အဖွဲ့အစည်းသည် ၎င်းတို့၏တပ်မက်ရာသို့ ဘုရားကိုကျောခိုင်း၍ သွားကြကြောင်း အဓိပ္ပါယ်ဖြစ်သည် (၂:၁၅-၁၇)။ လွပ်လပ်မှုကိုသာ ရွေးချယ်သော လူ့မိတ်သဟာယကို ရည်ညွှန်းသည်။ သာဓကအနေဖြင့် ကာဏုနဖြစ်သည် (၃:၁၂)။ အခြား သာဓကများအား ဘော်ပြရသော် (၁) ဇလိယနှင့် မာလ၏ပရောဖက်များ (၃ရာ ၁၈) နှင့် (၂) ယေရမိနှင့် ဟာနနီ (ယေရမိ ၂၈) တို့ ဖြစ်သည်။

☐ “လောကီသားတို့သည် သူတို့စကားကိုနားထောင်တတ်ကြ၏” ခရစ်ယာန်ဆရာများအား ဆန့်ကျင်၍ မိစ္ဆာဆရာများအား နားထောင်သူတို့အတွက် နောက်ထပ်သက်သေဖြစ်သည် (၁တီ ၄:၁)။

၎င်း “ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏” Present Active Participle ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူက အစဉ်မပြတ်နားထောင်၍ သမ္မာတရားနှင့်တူန့်ပြန်တတ်သည်။ မှန်သော တရားဟောဆရာ/ဆရာသမားကို ၎င်းတို့၏ သတင်းစကားနှင့် ထိုသူတို့အားတူန့်ပြန်သူများကို ထောက်၍ ယုံကြည်သူက သိမြင်နိုင်သည်။

☐ “ထိုအရာကို ငါတို့သည်ထောက်၍ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်းသိကြ၏” သန့်ရှင်းသောဝိညာဉ်တော် (ယော ၁၄:၁၇, ၁၅:၂၆, ၁၆:၁၃, ၁ယော ၄:၆, ၅:၇) နှင့် နတ်ဆိုးဝိညာဉ်၊ စာတန်ကိုရည်ညွှန်းသည်။ ယုံကြည်သူများအနေဖြင့် သတင်းစကားတရား၏ အရင်းအမြစ်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိရပါမည်။ နှစ်မျိုးလုံးက ဘုရားနာမတော်ကိုသုံး၍ ဘုရားပြောခိုင်းသူများကဲ့ သို့ပင် ဖြစ်နေသည်။ တစ်မျိုးက ယေရှုကိုချီးမြှောက်၍ ခရစ်တော်ကဲ့သို့အသက်ရှင်ရန် တိုက်တွန်းပြီး တစ်မျိုးကမူ လူ့အတွေးအခေါ်ကို ချီးမြှောက်၍ တဦးချင်းလွတ်လပ်မှုကို အားပေးသည်။

Robert Girdlestone ၏ *Synonyms of the Old Testament* ၌ ဓမ္မသစ်တော်ပြရာ ဝိညာဉ် အသုံးအနှုန်းကို ဤသို့ တင်ပြထားသည်။

- ၁။ ဆိုးသောဝိညာဉ်များ၊
- ၂။ လူ၏ဝိညာဉ်၊
- ၃။ သန့်ရှင်းသောဝိညာဉ်တော်၊
- ၄။ ဝိညာဉ်တော်မှ ဖြစ်တည်လာသော အရာများနှင့် လူတို့ဝိညာဉ်များမှ ဖြစ်တည်လာသော အရာများ၊
 - က။ ကျွန်၏သဘောနှင့် သားဖြစ်ခြင်း၏သဘော ရောမ ၈:၁၅
 - ခ။ နူးညံ့သိမ်မွေ့သောစိတ် ၁ကော ၄:၂၁
 - ဂ။ ယုံကြည်ခြင်းစိတ် ၂ကော ၄:၁၃
 - ဃ။ ကိုယ်တော်မြတ်ကို သိခြင်းအလို၌၊ ပညာနှင့် ထိုးထွင်းသောဉာဏ် ဧဖက် ၁:၁၇
 - င။ ကြောက်တတ်သောစိတ်သဘောမဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘော ၂တီ ၁:၇
 - စ။ သမ္မာဝိညာဉ်၊ မိစ္ဆာဝိညာဉ်၊ ၁ယော ၄:၆ (pp.61-63)

ကျမ်းချက် ၄:၇-၁၄ ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည်ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်တတ်သောမည်သည်ကား ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကိုသိသောသူလည်း ဖြစ်၏။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်း၌ ဘုရားသခင်သည် တပါးတည်းသောသားတော်ကို ဤလောက သို့စေလွှတ်တော်မူသောအရာ၌ ငါတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျှက်ရှိ၏။ ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာ အကြောင်း ဖြစ်စေခြင်း၌၊ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကိုဤမျှလောက် ချစ်တော်မူသည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်းချစ်ကြမည်။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူး။ သို့သော်လည်းအချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ငါတို့သည် ချစ်ခြင်းမေတ္တာတော်နှင့် ပြည့်စုံလျက်ရှိကြ၏။ ဘုရားသခင်သည် ဝိညာဉ်တော်၏ကျေးဇူးကို ငါတို့အားပေးတော်မူသောကြောင့် ငါတို့သည်ဘုရားသခင်၌တည်သည်ကို ၎င်း၊ ဘုရားသခင်သည် ငါတို့၌တည်တော်မူသည်ကို၎င်း သိကြ၏။ လောကီသားတို့ကိုကယ်တင်သောသခင်ဖြစ်စေခြင်း၌၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ကို ငါတို့သည် သိမြင်၍ သက်သေခံကြ၏။

၄:၇ “ငါတို့သည်အချင်းချင်းချစ်ကြကုန်အံ့” Present Active Subjunctive ဖြစ်သည်။ နေ့စဉ်အသက်ရှင်မှုပုံစံ၌ ချစ်ခြင်းမေတ္တာ သည် ယုံကြည်သူအားလုံး၏ အများဆုံးပေါ်လွင်ထင်ဟပ်စေသည့် လက္ခဏာဖြစ်သည် (၁ကော ၁၃, ဂလာတီ ၅:၂၂)။ ယောဟန်၏ စာစောင်တို့၌ အဖန်ဖန်ဘော်ပြချက် ဖြစ်ပြီး ကောင်းမွန်သော အသက်ရှင်မှု၏အနစ်သာရဖြစ်သည် (ယော ၁၃:၃၄, ၁၅:၁၂, ၁၇, ၁ယော ၂:၇-၁၁, ၃:၁၁, ၂၃, ၂ယော ၅, ကျမ်းအဆက်အစပ်၌ ခြုံငုံသုံးသပ်ခြင်း ဂ ကိုရှု)။ Subjunctive Mood က ဖြစ်နိုင်စရာရှိခြင်းကို ဘော်ပြနေသည်။

☐ “ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏” လူ၏ချစ်ခြင်း၊ ဂရုဏာ သို့မဟုတ် ခံစားချက်မျိုးမဟုတ်ပဲ ဘုရားသခင်သည်သာ ချစ်ခြင်းမေတ္တာ၏ အရင်းအမြစ်ဖြစ်သည် (၁၆)။ အခြေခံအားဖြင့် စိတ်ခံစားချက်အလျောက်တုန့်ပြန်မှုမျိုး မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်။ (ကျွန်ုပ်တို့ကိုယ်စား အသေခံရန် ခမည်းတော်က သားတော်ကိုစေလွှတ်ခြင်း၊ ၁၀ ယော ၃:၁၆)။

☐ “ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကိုသိသောသူလည်း ဖြစ်၏” ကြိယာများမှ Perfect Passive နှင့် Present Active Indicative တို့ဖြစ်သည်။ ယုံကြည်သူဖြစ်လာခြင်းကို ခန္ဓာမွေးဘွား ခြင်းနှင့်ဆက်စပ် သုံးနှုံးချက်သည် ယောဟန်နှစ်သက်သော ဝေါဟာရဖြစ်သည် (၂:၂၉, ၃:၉, ၄:၇, ၅:၁,၄,၁၈, ယော ၃:၃,၇)။

“သိခြင်း” ဝေါဟာရသည်လည်း ဟေဗြဲဝေါဟာရအနက်ဖြစ်သော ဆက်လက်တည်ရှိနေသော နက်နဲသော တော်စပ်မှုကိုပေါ်လွင်စေသည် (ကမ္ဘာဦး ၄:၁, ယေရမိ ၁:၅)။ ဝယော၌ အကြိမ်ကြိမ်တော်ပြချက်ဖြစ်ပြီး ခုနှစ်ဆယ့်ခုနှစ်ကြိမ်တွေ့ရသည်။ အထူးဆွေးနွေးချက် ယော ၁:၁၀ ကိုရှု။

၄:၈ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ချစ်ခြင်းမေတ္တာဖြင့်အသက်ရှင်ခြင်းသည် ဘုရားသခင်ကို ဧကန်အမှန်သိခြင်းမည်၏။

ယောဟန်၏ရိုးရှင်းနက်နဲစွာ တော်ပြချက်များမှ တချက်ဖြစ်ရာ ဤ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” နှင့် ယှဉ်တွဲတွေ့ရသည်မှာ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏ (၁၅) နှင့် ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏ (ယော ၄:၂၄) တို့ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်နှင့် အမျက်တော်ခြားနားမှုကို နှိုင်းယှဉ်ရန်အကောင်းဆုံးတော်ပြချက်မှာ တရားဟောရာ ၅:၉ နှင့် ၅:၁၀, ၇:၉ တို့ဖြစ်သည်။

၄:၉ “သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်း၌” Aorist Active Subjunctive ဖြစ်၍ ဖြစ်နိုင်လောက်ခြင်းကို နားလည်စေ၍ ယုံကြည်ခြင်းဖြင့် တုန့်ပြန်ခြင်းသည် လိုအပ်လေသည်။ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ထာဝရအသက်နှင့် စုံလင် သောအသက်တာ အတွက်ဖြစ်သည် (ယော ၁၀:၁၀)။

☐ “ဘုရားသခင်သည်တပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌” Perfect Active Indicative ဖြစ်သည်။ လူ့ဇာတိခံယူ၍ ရလဒ်မှာတည်မြဲလျှက်ရှိကြောင်း နားလည်စေသည်။ ဘုရားသခင်ထံမှ အလုံးစုံသော အကျိုးအမြတ်ဟူသမျှမှာ ခရစ်တော်အားဖြင့် ရောက်လာခြင်းသာတည်း။

“တပါးတည်းသော” ဝေါဟာရသည် monogenēs ဖြစ်ရာ “နှိုင်းယှဉ်စရာမရှိခြင်း” “တခုတည်းသောအမျိုးအစား” အဖြစ်နားလည်ရရာ လောကမေထုံသံဝါသအားဖြင့် ဖြစ်တည်ခြင်းမျိုးမဟုတ်ပေ။ ကညာဝမ်းမှ ဘွားမြင်ခြင်းအရာသည် ဘုရား သို့တည်းမဟုတ် မာရ်၌ မေထုံသဘောအလျှင်းမပါဝင်ပါ။ ယောဟန်က ဤဝေါဟာရဖြင့် သခင်ယေရှုအား အကြိမ်ကြိမ်ရည်ညွှန်းသည် (ယော ၁:၁၄,၁၈, ၃:၁၆, ၁၈, ၁ယော ၄:၉)။ အခြားမှတ်စုကို ယော ၃:၁၆ ၌ရှု။ ယေရှုသည် အဘယ်အရာနှင့်မျှ နှိုင်းယှဉ်တူညီဘွယ်မရှိသော ဘုရားသခင်၏သား တော်ဖြစ်သည်။ ယုံကြည်သူများမှာလည်း ဆင်းသက်လာသော အနက်အဓိပ္ပာယ်ဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။

☐ “ငါတို့ကိုချစ်တော်မူသော မေတ္တာတော်သည်ထင်ရှားလျှက်ရှိ၏” Aorist Passive Indicative ဖြစ်သည် (ယော ၃: ၁၆, ၂ကော ၉:၁၅, ရောမ ၈:၃၂)။ ဘုရားသခင်က တပါးတည်းသောသားတော်ကို ကျွန်ုပ်တို့ကိုယ်စား အသေခံစေခြင်းဖြင့် မေတ္တာတော် ကို ရှင်းလင်းစွာတော်ပြတော်မူသည်။ မေတ္တာသည် လက်တွေ့လုပ်ဆောင်မည်ပါ၏။ ခံစားချက်သက်သက်မဟုတ်ပါ။ ယုံကြည်သူကလည်း ထိုမေတ္တာကိုပင် နေ့စဉ်အသက်ရှင်ခြင်း၌ ထင်ရှားစေဘို့ဖြစ်သည် (၁ယော ၃:၁၆)။ ကိုယ်တော် ချစ်တော်မူသည်နည်းတူ ချစ်တတ်ခြင်းသည် ဘုရားသခင်ကိုသိခြင်းမည်ပါ၏။

၄:၁၀ “ငါတို့သည်ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို” ဓမ္မသစ်ကျမ်းသည် ကမ္ဘာ့ဘာသာတရားများအလယ်၌ အနှိုင်းမဲ့သော ကျမ်းဖြစ်သည်။ ပုံစံတခုအားဖြင့် ဘာသာတရားဟူသည် လူကဘုရားကို ရှာသောအရာဖြစ်သည်။ သို့သော် ခရစ်ယာန်ယုံကြည်ချက်ဟူသည် ဘုရားက ပျောက်ဆုံးနေသော လူအားရှာဖွေခြင်းဖြစ်သည်။ အံ့ဘွယ်သော အမှန်တရားသည် ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ခြင်းမဟုတ်၊ ကျွန်ုပ်တို့ကို ချစ်သောကိုယ်တော်၏ချစ်ခြင်းသာလျှင်ဖြစ်သည်။ ကျွန်ုပ်တို့၌ အပြစ်များ၊ တကိုယ်ကောင်းဆန်မှုများ၊ နှစ်ကန်မှုများ၊ မာန်မာနများ ရှိနေလျှက်ပင် ကျွန်ုပ်တို့အားရှာဖွေလေသည်။ ခရစ်ယာန်ယုံကြည်မှု၏ ထွန်းတောက်သော သမ္မာတရား ဟူသည် ကျွန်းလျက်ရှိသော လူသားကို ဘုရားသခင်ကချစ်၍၊ အစပြုဆက်သွယ်၍ အသက်တာကိုပြောင်းလဲစေလေသည်။

ကြိယာဖွဲ့စည်းပုံနှင့်စပ်ဆိုင်၍ အောက်ပါအတိုင်းတွေ့ရသည်။

၁။ ချစ်၍ ဆက်လက်၍ချစ်နေခြင်း Perfect MS B

၂။ ချစ်ခဲ့ပြီးခြင်း၊ Aorist MS Aleph

USB⁴ က Perfect Tense ကို B အဆင့် (သေချာသလောက်) ပေးထားသည်။

☐ “ဘုရားသခင်သည်ငါတို့ကိုချစ်၍” ယေရှု၏အသက်တာနှင့်အသေခံခြင်း၌ ဘုရားသခင်၏မေတ္တာတော်သည် ထင်ရှားစွာ ရုပ်လုံးပေါ်ပြီးဖြစ်သည်။ (ရောမ ၅:၆,၈) ယေရှုကိုသိမြင်ခြင်းသည် ဘုရားသခင်ကို သိမြင်ခြင်းတည်း။ ဘုရားကိုအမှန်သိရန် အမှန်ချစ် ဖို့လိုပါမည်။

☐ “ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်း၌၊ သားတော်ကိုစေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏” ၂:၂ မှတ်စုကိုရှု။

၄:၁၁ “ဘုရားသခင်သည်ငါတို့ကိုဤမျှလောက်ချစ်တော်မူသည်” “ဤမျှလောက်” ကို ယော ၃:၁၆ မှ “သည့်တိုင်အောင်” ကဲ့သို့ နားလည်နိုင်သည်။

☐ “မှန်လျှင်” First Class Conditional Sentence ဖြစ်၍ ကျမ်းရေးသူ၏ အမြင်ရှုထောင့်၊ သို့မဟုတ် ၎င်း၏ရေးသားခြင်း ရည်ရွယ်ဦးတည်ချက်မှ မှန်သောအရာ အဖြစ်မှတ်ယူရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဧကန်အမှန်ချစ်ပါ၏ (ရောမ ၈:၃၁)။

☐ “ငါတို့သည်လည်း အချင်းချင်းချစ်ကြမည်” ကိုယ်တော်က ကျွန်ုပ်တို့အား ချစ်သောကြောင့် ကျွန်ုပ်တို့ကလည်း အချင်း ချင်း ချစ်ရပါမည် (၂:၁၀, ၃:၁၆, ၄:၇)။ ဤလိုအပ်ချက်ကိုတော်ပြသော မိစ္ဆာဆရာတို့၏ ဖရိုဖရဲလုပ်ဆောင်ချက်တို့နှင့် စိတ်နေသ တာထား ထင်ဟပ်ပေါ်လွင်စေသည်။

၄:၁၂ “ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူး” Perfect Middle (deponent) Indicative ဖြစ်သည်။ ဤစကားလုံးက တစ်စုံတစ် ယောက် သို့မဟုတ် တစ်စုံတစ်ခုကို လေးနက်စွာစူးစိုက်မျှော်ကြည့် သည့်အနက်အဓိပ္ပါယ်ဖြစ်သည် (ထွက်မြောက်ရာ ၃၃:၂၀-၂၃, ယော ၁:၁၈, ၅:၃၇, ၆:၄၆, ၁တိ ၆:၁၆)။ ဖြစ်နိုင်ခြေရှိသည်မှာ Gnostic ဆရာတို့၌ အရှေ့တိုင်းဘာသာတရား၏ လွှမ်းမိုးမှုတစ်ခုတစ်ရာရှိသည် အတိုင်း ဘုရားသခင်ထံမှ ထူးဆန်းသောရူပါရုံကို မြင်ရဟန်ဆိုသည်။ ခမည်းတော်အား စုံလင်စွာဘော်ပြရန် ယေရှုကြွလာသည်။ ယေရှု အား ကြည့်မျှော်ခြင်းဖြင့် ဘုရားသခင်အားမြင်ရပါမည်။

☐ “လျှင်” Third Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်ချက်ဖြစ်သည်။

☐ “ဘုရားသခင်သည်ငါတို့၌တည်တော်မူ၍” အထူးဆွေးနွေးချက် “တည်နေခြင်း” ၂:၁၀ ကိုရှု။

☐ “ငါတို့သည်ချစ်ခြင်းမေတ္တာတော်နှင့်ပြည့်စုံလျက်ရှိကြ၏” Periphrastic Perfect Passive Participle ဖြစ်သည်။ အချင်းချင်း၌ရှိသော မေတ္တာသည် တည်နေခြင်း၏သက်သေဖြစ်၍ ဘုရားသခင်၏စုံလင်သောမေတ္တာဖြစ်သည် (၂:၅, ၄:၁၇)။

၄:၁၃ “ဘုရားသခင်သည် ဝိညာဉ်တော်၏ဆုကျေးဇူးကို ငါတို့အားပေးတော်မူသောကြောင့်” Perfect Active Indicative ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း (၃:၂၄, ရောမ ၈:၉) နှင့် ဝိညာဉ်တော်၏စိုးမိုး သဏ္ဍာန်ပြောင်းလဲစေခြင်းက စစ်မှန်သော ကယ်တင်ခြင်း၏ သက်သေပင်ဖြစ်တော့သည် (ရောမ ၈:၁၆)။ အခဏ်းငယ် ၁၃ သည် ဝိညာဉ်တော်ကဖွင့်ပြသည့် သက်သေ ဖြစ်ဟန်ရှိပြီး အခဏ်းငယ် ၁၄ မှာမူ ဖွင့်ပြခံရသည့် တမန်တော်တို့၏သက်သေဖြစ်ပါမည်။ ဤ အခဏ်းငယ် ၁၃-၁၄ ၌ သုံးပါးတဆူ ကို စုံလင်စွာတွေ့ရသည်။ အထူးဆွေးနွေးချက် “သုံးပါးတဆူ” ဝယော ၁၄:၂၆ ကိုရှု။

၄:၁၄ “လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်း၌” ကယ်တင်ခြင်းသည် အထူးလျှို့ဝှက်ထိုးထွင်းသောဉာဏ်ဖြစ်သည့် ကောင်းကင်တမန်အဆင့် ရှိခြင်းဖြင့် ရရှိသည်ဟု သွန်သင်သော Gnostic အယူကို တိုက်လှန်သည့် အရာဖြစ်၍ ခမည်းတော်က သားတော်ကို ကယ်တင်ခြင်းအတို့အလို၌ ရွေးချယ် အသုံးပြုခြင်းဖြစ်သည်ဟူသော အချက်ကိုယောဟန်ကဘော်ပြသည်။ ထိုသူတို့က ဤ ကောင်းကင်တမန်အဆင့် eons သို့မဟုတ် ကောင်းကင်တမန်အခွင့်အာဏာသည် အမြင့်ဆုံးသောဘုရားနှင့် ဤလောကအရာများ ကို ဖန်ဆင်းသည့် နိမ့်သော ဘုရားများစပ်ကြား၌ တည်ရှိသည်ဟုဆိုသည်။

“လောကီသားတို့ကိုကယ်တင်သောသခင်” စာစု၌လည်း (၁) နတ်ဘုရားများ၏နာမ (ဇူးစံနတ်ဘုရား) နှင့် (၂) ရောမဧကရာဇ် ဘုရင် အတွက် သုံးကြသည်။ အကယ်စင်စစ် ထိုနာမကိုခံထိုက်သောအရှင်သည် ယေရှုတပါးတည်းသာဖြစ်သည် (ယော ၄:၄၂, ၁တိ ၂:၄, ၄:၁၀)။ ဤ အမျက်ကြောင့်ပင်လျှင် အာရမိုင်းနား၌ အသင်းတော်သည် ကြီးစွာညှင်းဆဲခံရလေသည်။

တုန့်ပြန်လက်ခံသူတို့အတွက် ကိုယ်တော်သည် လောကီသားအားလုံး၏ (အချို့တဝက်မဟုတ်ပါ) ကယ်တင်ပိုင်ရှင်ဖြစ်ပါ၏ (ယော ၁:၁၂, ၃:၁၆, ရောမ ၅:၁၈, ၁၀:၉-၁၃)။

ကျမ်းချက် ၄:၁၅-၂၀ ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့ သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသ ခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ ထိုသို့ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောအားဖြင့် တရားဆုံးဖြတ်တော်မူသော နေ့၌ ရဲရင့်ရသောအခွင့်ရှိကြလိမ့်မည်။ အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့် စုံလင်သောမေတ္တာသည် သံဝေဂကိုပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့်မပြည့်စုံသေး။ ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။ တစ်စုံတယောက်သော သူက ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျှက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည်မုသာကိုသုံးသောသူဖြစ်၏။ မိမိ မြင်ရသော မိမိညီအစ်ကိုကိုမချစ်လျှင် မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။ ဘုရားသခင်ကိုချစ်သော သူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။

၄:၁၅ “ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား” Aorist Active Subjunctive ဖြစ်သည်။ “ဝန်ခံခြင်း” အတွက် အခဏ်းငယ် ၂ မှတ်စုကိုရှု။ ယောဟန်၏စစ်မှန်သော ယုံကြည်သူဖြစ်ကြောင်း စစ်ကြောခြင်းသုံးခု အနက်တစ်ခု သည် ယေရှု၏ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် လုပ်ဆောင်တော်မူချက် နှင့်စပ်လျဉ်းသည့် သီဩလော်ဂျီဆိုင်ရာ သမ္မာတရားဖြစ်သည် (၂:၂၂-၂၃, ၄:၁-၆, ၅:၁,၅)။ ချစ်တတ်သောအသက်တာနှင့် နာခံလိုက်လျှောက်ခြင်းတွင် ဝယော နှင့် ယာကုပ်မှာ လိုက်ဖက်မှုရှိ လေသည်။ ခရစ်ယာန်ယုံကြည်ခြင်း၌ ပုဂ္ဂိုလ်တော်၊ သမ္မာတရားနှင့် အသက်တာပိုင်းက အကြီးဝင်လျက်ရှိသည်။ ကျမ်းအဆက်အစပ် ခြုံငုံ သုံးသပ်ခြင်း ဂ ကိုရှု။

“မည်သည်ကား” (မည်သူမဆို) အသုံးအနှုန်းသည် အယောက်စီတိုင်းအား ဘုရားသခင်၏ခေါ်ဘိတ်ခြင်းနှင့် မိမိထံလာစေခြင်း ဖြစ် သည်။ လူသားအားလုံးကို သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းထားသည် (ကမ္ဘာဦး ၁:၂၆-၂၇, ၅:၃, ၉:၆)။ လူသားကို ရွေးနှုတ်ကယ်တင် ရန်လည်း ဂတိတော်ရှိခဲ့သည် (ကမ္ဘာဦး ၃:၁၅)။ မည်သူမဆို ပဋိညာဉ်ဆိုင်ရာ နောင်တရခြင်း၊ ယုံကြည်ခြင်း၊ နာခံခြင်း၊ လုပ်ဆောင် ခြင်း နှင့် မသွေဖည်ခြင်းဖြင့် တုန့်ပြန်ရန်ဖြစ်သည်။ အယောက်စီတိုင်းအား ခေါ်ဘိတ်လျက်ရှိပါ၏ (ဟေရှုယ ၅၅)။

အထူးဆွေးနွေးချက်ခေါင်းစဉ် “BOB ၏ ဧဝဂေလီခံယူချက်”
 စာရှုသူတို့အားဝန်ခံရမည်ဆိုလျှင် ဤနေရာ၌ ကျွန်ုပ်၏ခံယူချက်အားတင်ပြပါမည်။ ကျွန်ုပ်၏သီဩလော်ဂျီရပ်တည်ချက်မှာ Calvinism သို့မဟုတ် Dispensational မဟုတ်ပါ။ Great Commission evangelism ဖြစ်ပါသည် (မသံ ၂၈:၁၈-၂၀, လုကာ ၂၄: ၄၆-၄၇, တမန်တော် ၁:၈)။ လူသားအားလုံးကို ရွေးနှုတ်ကယ်တင်ရန် ထာဝရကာလကပင် ဘုရားသခင်၌အကြံအစည်တော်ရှိကြောင်း ကျွန်ုပ်ယုံကြည်သည် (ကမ္ဘာဦး ၃:၁၅, ၁၂:၃, ထွက်မြောက်ရာ ၁၉:၅-၆, ယေရမိ ၃၁:၃၁-၃၄, ယေဇကျေလ ၁၈, ၃၆:၂၂-၃၈, တမန် တော် ၂:၂၃, ၃:၁၈, ၄:၂၈, ၁၃:၂၉, ရောမ ၃:၉-၁၈, ၁၉-၂၀, ၂၁-၃၁)။ ပဋိညာဉ်တို့ကို ခရစ်တော်၌ပြီးပြည့်စုံစေသည် (ဂလာတီ ၃: ၂၈-၂၉, ကောလောသံ ၃:၁၁)။ ယေရှုသည် ဘုရားသခင်၏နက်နဲရာဖြစ်ပြီး ဝှက်ထားသောအရာသည် ယခုထင်ရှားပြီးဖြစ်သည် (ဇဖက် ၂:၁၁ - ၃:၁၃)။ ဓမ္မသစ်သတင်းကောင်း (ဣသရေလမဟုတ်ပါ) သည် သမ္မာကျမ်းစာ၏ သော့ချက်ဖြစ်သည်။ သမ္မာကျမ်းစာကို ကျွန်ုပ်ခံယူထားချက်နှင့် အညီအနက်ဖွင့်ပါသည်။ ကျမ်းချက်အားလုံးကို ဖတ်ပါ၏။ ကြိုတင်ခံယူထားချက်ဖြစ်ပါ သည်။ (အနက်ဖွင့်သူတိုင်းက ထိုနည်း၎င်းပင်ဖြစ်ပါသည်။) သို့သော် သမ္မာကျမ်းစာအတိုင်းသာ တင်ပြထားခြင်းဖြစ်ပါသည်။

☐ “ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏” ဘုရားနှင့်လူ၏ ဆက်နွယ်ပတ်သက်မှု၏ ပဋိညာဉ်ဆိုင်ရာတည်ဆောက်ပုံကို ပေါ်လွင်စေသည်။ ဘုရားကသာအစဉ် အစပြုမြဲရှိရာ အစီအစဉ်ကိုပြင်ဆင်၍ ပဋိညာဉ်အတွက် အခြေခံလိုအပ်ချက် ကို ထောက်ပံ့တော်မူသည်။ သို့သော် လူသား၌ အစပြုတုန့်ပြန်ခြင်းနှင့် အမြဲမပြတ်တုန့်ပြန်ရန်တာဝန်ရှိသည်။

တည်နေခြင်းသည် ပဋိညာဉ်အတွက် လိုအပ်ချက်ဖြစ်၍ အံ့ဩဘွယ်ဂတိတော်လည်းဖြစ်သည် (ယော ၁၅)။ လောကစကြိုဝဠာတစ်ခုလုံးကို ဖန်ဆင်းသောအရှင်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားက အပြစ်နွှဲထဲမှလူထံတည်နေခြင်း (ကိန်းဝပ်ခြင်း)ကို မှန်းဆကြည့်နိုင်သည်။ အထူးဆွေးနွေးချက် “တည်နေခြင်း” ၂:၁၀ ကိုရှု။

၄:၁၆ “ဘုရားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကို” ဤ Present Active Indicative က ဘုရားသခင်၏အစဉ်အမြဲတည်သော မေတ္တာတော်ကို ဘော်ပြသည်။

☐ “ငါတို့သည်သိ၍ ယုံကြည်ကြ၏” ကြိယာများမှာ နှစ်ခုလုံး Present Active Indicative ဖြစ်သည်။ လက်ရှိအခြေအနေနှင့် မသက်ဆိုင်ပဲ ခရစ်တော်၌ဘုရားသခင်၏ မေတ္တာတော်ဖြင့် အာမခံထားသော ယုံကြည်သူ၏ရဲရင့်သော ယုံကြည်ခြင်းသည် တော်စပ်ဆက်နွယ်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ အထူးဆွေးနွေးချက် ၅:၁၃ ကိုရှု။

☐ “ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဤ အရေးကြီးသော သမ္မာတရားက အကြိမ်ကြိမ်ဘော်ပြသည်။ (၈)

၄:၁၇ “ထိုသို့ငါတို့သည်” နေရာပြပုဒ်ဖြစ်သော (meta) ကို “ငါတို့၌” (TEV, NJB) “ငါတို့အထဲ၌” (NKJV, NRSV, NIV, REB) သို့မဟုတ် “ငါတို့နှင့်” (NASB) ဟု နားလည်နိုင်သည်။

☐ “ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောအားဖြင့်” ဂရိစာလုံး telos မှ ဖြစ်သည် (၁၂)။ ပြည့်ဝခြင်း၊ ရင့်ကျက်ခြင်း နှင့် စုံလင်ခြင်း ဟုနားလည်ရသည်။ အပြစ်ကင်းစင်ခြင်းမဟုတ်ပါ။

☐ “ငါတို့သည်အထံတော်သို့ရောက်လျှင်ရဲရင့်ရသောအခွင့်ရှိကြလိမ့်မည်” မူရင်းအားဖြင့် ဤအသုံးအနှုံးသည် လွတ်လပ် စွာ ပြောဆိုခြင်းဟု ဆိုလိုသည်။ ယောဟန်က ၎င်းကို ကျယ်ပျံ့စွာအသုံးပြုထားသည် (၂:၂၈, ၃:၂၁, ၅:၁၄)။ သန့်ရှင်းစုံလင်သော ဘုရားသခင်အား ချဉ်းကပ်ရန်ကျွန်ုပ်တို့၏ ရဲရင့်ခြင်းကို ဘော်ပြသည် (ဟေဗြဲ ၃:၆, ၁၀:၃၅)။ အထူးဆွေးနွေးချက် ယော ၇:၄ ကိုရှု။

☐ “အကြောင်းမူကားငါတို့သည် ကိုယ်တော်၏နည်းတူ၍လောက၌ ဖြစ်ကြ၏” ယေရှုချစ်တော်မူသည်နည်းတူ ခရစ်ယာန်များချစ်တတ်ဖို့ရန်ဖြစ်သည် (၃:၁၆, ၄:၁၁)။ ၎င်းတို့အား ခရစ်တော်ကဲ့သို့ ငြင်းပယ်၍ ညှင်းပန်းကြမည်ဖြစ်သော်လည်း ကိုယ်တော်အား ခမည်းတော်နှင့်ဝိညာဉ်တော်က ချစ်သည်နည်းတူ ၎င်းတို့အားလည်း ချစ်လိမ့်မည်ဖြစ်သည်။ တစ်နေ့ထိုသူအားလုံးတို့အား ၎င်းတို့ စိုက်ခဲ့သည့်အတိုင်း ဘုရားသခင်ပြန်လည်အပ်ပေးပါမည် (မဿဲ ၂၅:၃၁-၄၆, ၂ကော ၅:၁၀, ဗျာဒိတ် ၂၀:၁၁-၁၅)။ စီရင်ရာနေ့သည် ခရစ်တော်၌ရှိသူတို့အဖို့ ကြောက်ရွံ့စရာအကြောင်းမရှိတော့ပါ။

၄:၁၈ “ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့်မပေါင်းနိုင်ရာ” ဘုရားသခင်ကို အဖသဖွယ် ကျွန်ုပ်တို့သိမြင်လာသောအခါ ဘုရားသခင်ကို စီရင်မည့်သူအဖြစ် မမြင်တော့ပါ။ အားလုံးမဟုတ်သည့်တိုင် အများစုက ခရစ်ယာန်ဖြစ်ဖို့ ကြောက်ရွံ့တတ်ကြရာ စီရင်ခံရဖို့ ကြောက်ခြင်း၊ ပြစ်တင်ခံရမည်ကိုကြောက်ခြင်း များရှိသော်လည်း အမှန်တကယ် ရွေးနှုတ်ခံပြီးသူတို့၌ ကြောက်ရွံ့ခြင်းအလျှင်း မရှိတော့ပါ။

☐ “သံဝေဂသည်ပူပန်ခြင်းဝေဒနာကိုဖြစ်စေသောကြောင့်” ရှားပါးသောအသုံးအနှုံးဖြစ်၍ ဤနေရာနှင့် မဿဲ ၂၅:၄၆ (၂ပေ ၂:၉ ၌ ကြိယာပုံစံ တွင် သုံးထား၍) အနာဂတိနှင့်ဆိုင်သော အနေအထားတစ်ခုဖြစ်သည်။ Present Tense Verb က ဘုရားသခင်၏ အမျက်တော်ကို ကြောက်ရွံ့ခြင်းသည် ပစ္စုပ္ပန် နှင့် အနာဂတ် (နောက်ဆုံးသောကာလ) အဖြစ်နားလည်ရသည်။ ဘုရားသခင်၏ သဏ္ဍာန်တော်နှင့်အညီ လူကိုဖန်ဆင်းထားသောကြောင့် (ကမ္ဘာဦး ၁:၂၆-၂၇) ကိုယ်ရည်ကိုယ်သွေး၊ အသိပညာ၊ ရွေးချယ်မှုနှင့် အကျိုးဆက် အသွင်အပြင်များပါဝင်နေသည်။ လူသားတို့က ဘုရားသခင်၏ပညတ်ကို ချိုးဖောက်ခြင်းထက် မိမိတို့ကိုယ်ကို ချိုးဖောက်ခြင်းဖြင့် ပညတ်တော်ကိုထိခိုက်ခြင်းဖြစ်သည်။

၄:၁၉ “ဘုရားသခင်သည် ရှေ့ဦးစွာငါတို့ကိုချစ်တော်မူသောကြောင့်” အခဏ်းငယ် ၁၀ မှ အထူးပြုချက်အား တဖန်တော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်က အစဉ်အစပြုမြဲရှိသော်လည်း (ယောဟန် ၆:၄၄, ၆၅) လူ့ဘက်က တုန့်ပြန်ရန်လိုသည် (ယော ၁:၁၂, ၃:၁၆)။ ယုံကြည်သူတို့က ကိုးစားထိုက်သောအရှင်အား ကိုးစား၍ ကိုယ်တော်၏သစ္စာတော်၌ ယုံကြည်သက်ဝင်လေသည်။ သုံးပါးတဆူ ဘုရား၏ နှစ်သက်ဖွယ်သောလုပ်ဆောင်မှု၊ သစ္စာစောင့်သောအသွင်သည် ရွေးချယ်ခံလူတို့အတွက် မျှော်လင့်ခြင်းနှင့် အာမခံချက်ပင် ဖြစ်သည်။

☐ “ငါတို့သည်ဘုရားသခင်ကိုချစ်ကြ၏” Present Active Indicative ဖြစ်သည်။ NKJV က Direct Object (တိုက်ရိုက်ကံပုဒ်) ကို “ချစ်ကြ၏” နောက်၌ ပေါင်းထည့်သည်။ ဤ Direct Object ကို အသုံးပြုသော ကျမ်းဂန်များမှာ

၁။ ဂရိကျမ်းဂန် (ἀ) “ဘုရားသခင် (ton theon) ကို ဖြည့်စွက်သည်။

၂။ Aleph ၌ “ဘုရားသခင်ကို” (auton) ကို ဖြည့်စွက်သည် (NKJV)။

၃။ Vulgate ၌ “တယောက်ကိုတယောက်” ကို ဖြည့်စွက်သည်။

ဤ Direct Object များမှာ နောက်ပိုင်းဖြည့်စွက်ချက်များဖြစ်ပါသည်။ UBS⁴ က ကြိယာတခုတည်းကို A အဆင့် (သေချာ) ပေးထား သည်။

၄:၂၀ “တစုံတယောက်သောသူက” Third Class Conditional Sentence ဖြစ်ရာ ဖြစ်နိုင်စွမ်းသောလုပ်ဆောင်ချက်ဖြစ်သည်။ ဤ အချက်သည်လည်း မိစ္ဆာဆရာများနှင့် စပ်ဆိုင်ဦးတည်၍ ယောဟန်၏ကိုးကားဘော်ပြသော နောက်ထပ်ဥပမာတစ်ခုဖြစ်သည် (၁:၆, ၈,၁၀, ၂:၄,၆)။ ဤရေးသားဟန်ကို “ကဲ့ရဲ့ပြစ်တင်စကား” ဟု ခေါ်သည် (မာလခိ, ရောမ နှင့် ယာကုပ်)။

▣ “ငါသည် ဘုရားသခင်ကိုချစ်၏ဟုဆိုလျက်ပင်မိမိညီအကိုကို မုန်းလျှင်” ကျွန်ုပ်တို့၏မေတ္တာဖြင့် အသက်ရှင်မှုက ယုံကြည်သူ ခရစ်ယာန်ဖြစ်ကြောင်း ရှင်းလင်းစွာဘော်ပြသည် (မာကု ၁၂:၂၈-၃၁)။ ကတောက်ကဆ အခြေအနေမျိုးဖြစ်နိုင်စရာ ရှိသော် လည်း အထိုင်ကျသောမုန်းတီးခြင်းမျိုးမရှိရပါ။ (ပစ္စုပ္ပန်ကာလပြ) အထူးဆွေးနွေးချက် “လူမျိုးရေးခွဲခြားမှု” ယော ၄:၄ ကိုရှု။

▣ “ထိုသူသည်မုသာကိုသုံးသောသူဖြစ်၏” ယောဟန်က ယူဆခြင်း/ မှတ်ယူခြင်း အဖြစ်သာယုံကြည်သူကို ဆိုသည် (၂:၄, ၂၂, ၄:၂၀)။ မမှန်ပဲလျက် မှားယွင်းစွာဟောကြားသူသည်လည်း ဘုရားကိုမုသာစွပ်စွဲသည်ဟုဆိုသည် (၁:၆,၁၀, ၅:၁၀)။ ထိုသူတို့မှာ ကိုယ်ကိုကိုယ် လှည့်ဖြားသောဘာသာရေးသမားများသာဖြစ်သည်။

၄:၂၁ အခမ်းကြီးတစ်ခုလုံးကို ဤနေရာ၌ခြုံငုံထားသည်။ ချစ်ခြင်းမေတ္တာသည် ယုံကြည်သူအမှန်ဖြစ်ခြင်း သက်သေအတွက် အတု အယောင်ပြု၍ ရသောအရာမဟုတ်ပေ။ မုန်းတီးခြင်းသည် မာရ်နတ်ဆိုး၏ သားဖြစ်ကြောင်း သက်သေဖြစ်သည်။ မိစ္ဆာဆရာတို့က သိုး စုကို ကွဲပြားစေ၍ ပဋိပက္ခဖြစ်စေသည်။

▣ “ညီအကို” ဤအသုံးအနှုံး၏ မသဲကွဲမှုကို ဝန်ခံရပါမည်။ ခရစ်ယာန်အပေါင်းအဘော် သို့မဟုတ် လူအပေါင်းအဘော်ကို ဆိုလိုနိုင်သည်။ သို့သော်လည်း ယုံကြည်သူများအတွက် ယောဟန်တဖန်အသုံးပြုသော “ညီအကို” သည် ပထမအနက်အဓိပ္ပါယ်အ တွက် ဖြစ်ပါမည် (၁တိ ၄:၁၀)။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါ သည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့်အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင် သမ္မာကျမ်းစာနှင့် ဝိညာဉ် တော် ဖွင့်ပြခြင်းသည်သာ အဓိကကျပါမည်။ အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခမ်းကဏ္ဍများမှ တဆင့် သင်၏ ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါမည်။

- ၁။ ခရစ်ယာန်အမှန်ဖြစ်ကြောင်း အဓိက စစ်ကြောချက်သုံးချက်ကိုဘော်ပြပါ။
- ၂။ ဘုရားသခင်၏ ပရောဖက်အမှန်ဖြစ်ကြောင်း မည်သို့သိနိုင်မည်နည်း?
- ၃။ သမ္မာတရားအရင်းအမြစ် နှစ်ချက်ကို ဘော်ပြပါ (ဖွင့်ပြသည့်သက်သေ/ ဖွင့်ပြခံရသည့်သက်သေ)
- ၄။ “ဤလောက၏ကယ်တင်ရှင်” အခေါ်အဝေါ်၏ထူးခြားချက်ကိုဘော်ပြပါ။
- ၅။ မုသာသုံးသူဖြစ်ကြောင်း ပေါ်လွင်သည့်လုပ်ဆောင်မှုကိုဘော်ပြပါ (မှားယွင်းသောယုံကြည်သူများ)။

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီးငါး

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြုဇယား

UBS ⁴	NKJV	NRSV	TEV	NJB
လောကကိုအောင်ခြင်း အကြောင်းကားငါတို့၏ ယုံကြည်ခြင်းပေတည်း။	ယုံကြည်ခြင်းဖြင့်နာခံခြင်း ၄:၂၀ - ၅:၅	အောင်မြင်သောယုံကြည် ခြင်း ၅:၁-၅	လောကကိုအောင်ခြင်း ၅:၁-၅	ယုံကြည်ခြင်း၏အရင်း အမြစ် ၅:၅-၁၃
သားတော်နှင့်စပ်ဆိုင် သောသက်သေ	သေချာသောဘုရားသခင် ၏သက်သေ		ယေရှုခရစ်နှင့်စပ်ဆိုင် သောသက်သေ	
၅:၆-၁၂ ထာဝရအသက်ကို သိကျွမ်းခြင်း	၅:၆-၁၃	၅:၆-၁၂ နိဂုံး	၅:၆-၁၂ ထာဝရအသက်	
၅:၁၃-၁၅	ရဲရင့်ခြင်း၊ကြင်နာခြင်းဖြင့် ဆုတောင်းခြင်း	၅:၁၃	၅:၁၃-၁၅	အပြစ်သားများအဘို့ ဆုတောင်းခြင်း
၅:၁၆-၁၇	၅:၁၄-၁၇ အမှန်ကိုသိ၍၊ အမှားကို ပယ်ခြင်း	၅:၁၄-၁၇	၅:၁၆-၁၇	၅:၁၄-၁၇ စာစောင်၏အခြေ
၅:၁၈-၂၁	၅:၁၈-၂၁	၅:၁၈-၂၀ ၅:၂၁	၅:၁၈ ၅:၁၉ ၅:၂၀ ၅:၂၁	၅:၁၈-၂၁

ဖတ်ရှုရန်လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း၊ စာပိုဒ်အလိုက်နားလည်ခြင်း၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော် ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း၊

ကျမ်းချက် ၅:၁-၄ ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊ ငါတို့သည်ဘုရားသခင်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ကြလျှင် ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကိုစောင့်ခဲ့သည်မဟုတ်။ ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကား လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းကား ငါတို့၏ယုံကြည်ခြင်းပေတည်း။

၅:၁ “ယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကို” မိစ္ဆာဆရာတို့ အဓိကမှားယွင်းနေသည့်အကြောင်းခံသည် ဘုရားဧကန်ဖြစ်သော်လည်း လူဖြစ်သောယေရှု၏ ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် လုပ်ဆောင်တော်မူချက်ကို နားမလည်နိုင်ကြခြင်းဖြစ်သည် (၅)။ နာရေကံမြို့သားယေရှုဟူသည် ဂတိထားတော်မူသော မေရိယပင်ဖြစ်သည်။ ထိုမေရိယသည်လည်း အံ့ဩဘွယ် (ဓမ္မဟောင်းမှ) ဘုရားသခင် ဖြစ်တော်မူသည်။ ဤစာစုသည် ဗတ္တိဇံခံယူခြင်း၌ တိုင်တည်သည့်အရာ (၂:၂၂) ဖြစ်ပြီး “ဘုရားသခင်၏သားတော်” စာစုကို ထပ်မံဖြည့်စွက်ထားသည် (၄:၁၅, ၅:၅)။ ဤ နေရာ၌ယေရှုသည် မေရိယဖြစ်ကြောင်း အတည်ပြုချက်သည် ဓမ္မဟောင်းနောက်ခံမှ လူတို့နှင့်ဆက်စပ်မှုရှိနေသည်။ (ယုဒလူမျိုးများ၊ ယုဒဘာသာသို့ကူးပြောင်းလာသူများ၊ ဘုရားသခင်ကိုကြောက်ရွံ့သူများ)

▣ “ယုံကြည်သောသူ” Present Active Participle ဖြစ်သည်။ ဂရိဝေါဟာရ (နာမ် pistis; ကြိယာ pisteuō) ကို အနက်ပြန်ခြင်းဖြစ်ရာ ယုံကြည်ခြင်း၊ ယုံကြည်ကိုးစားခြင်း၊ ယုံကြည်သက်ဝင်ခြင်း ဟုနားလည်ရသည်။ သို့ရာတွင် ဘဝ၊ ၂ဝိ၊ တိတု နှင့် ဝယောတို့တွင် ခံယူရပ်တည်ချက်အနေဖြင့် မကြာခဏအသုံးပြုသည် (ယုဒ ၃,၂၀)။ ခရစ်ဝင်ကျမ်းများနှင့် ပေါလု၏စာစောင်တို့တွင်မူ တဦးချင်း၏ ကိုးစားမှုနှင့် ဝန်ခံချက်တို့အတွက်အသုံးပြုသည်။ ဝမ်းမြောက်ဘွယ်သတင်းဟူသည် သမ္မာတရားကိုယုံကြည်၍ ပုဂ္ဂိုလ်ကို ကိုးစားခြင်းဖြစ်၍ ဝယော နှင့် ယာကုပ်တွင်ရှင်းလင်းစွာတော်ပြသည်အတိုင်း မေတ္တာပါသောအသက်တာနှင့် အစေခံမှု၌ အသက်ရှင်ရန်ဖြစ်သည်။ အထူးဆွေးနွေးချက် ယော ၂:၂၃ ကိုရှု။

▣ “မည်သည်ကား” (မည်သူမဆို) ဝယော၌ ဤ ဝေါဟာရ pas ကို အဆက်မပြတ်အသုံးပြုထားသည် (ဝယော ၂:၂၉, ၃:၃, ၄:၆, ၉, ၁၀, ၄:၇, ၅:၁)။ ယောဟန်၏ အဖြူအမည်းသဲကွဲသော သီဩလော်ဂျီဆိုင်ရာ အမျိုးအစားမှ မည်သူတဦးတယောက်ကိုမျှ ချန်လှပ် ဖယ်ရှား၍ မထားပါ။ ဤအရာသည် ယေရှုခရစ်တော်အားယုံကြည်လက်ခံရန် တလောကလုံးအား ဘုရားသခင်၏ခေါ်ဘိတ်တော်မူခြင်းဖြစ်သည် (ယော ၁:၁၂, ၃:၁၆, ဘဝီ ၂:၄, ၂ပေ ၃:၉)။ ရောမ ၁၀:၉-၁၃ မှ ပေါလု၏ခေါ်ဘိတ်ချက်နှင့် အလားတူဖြစ်သည်။

▣ “ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ” Perfect Passive Indicative ဖြစ်ရာ တိုးပွားများပြားစေသော လုပ်ဆောင်မှုကို အထူးပြုရာ အစဉ်တည်ရှိသောအရပ်သို့ ဘုရားသခင်၏ဖြစ်ပွားစေမှုပင်ဖြစ်သည် (၄:၁၈, ၂:၂၉)။

- ▣ NASB - “ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သားတော်ကိုချစ်သည်”
- NKJV - “ဘုရားသခင်၏တပါးတည်းသော သားတော်ကိုချစ်သည်”
- NRSV - “မိဘကိုချစ်၍ သားကိုချစ်သည်”
- TEV - “အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်”
- NJB - “အဘကိုချစ်၍ သားကိုချစ်သည်”

ဤစာစုသည် ယေရှုအား ခမည်းတော်က ချစ်တော်မူကြောင်း ရည်ညွှန်းချက်ဖြစ်ပါသည်။ အကြောင်းမှာ (၁) အနည်းကိန်း (၂) Aorist Tense နှင့် (၃) မိစ္ဆာဆရာတို့က သီဩလော်ဂျီဆိုင်ရာ၌ ယေရှုကို ခမည်းတော်ထံမှ သီးခြားခွဲထုတ်ရန်အားထုတ်ခြင်းတို့ကြောင့် ဖြစ် သည်။ သို့ငြားလည်း ဤအချက်သည် ခရစ်ယာန်များအချင်းချင်းချစ်တတ်တို့ရန် အဖန်ဖန်တော်ပြမူနှင့် ဆက်စပ်မှုရှိနေရာ (အခဏ်း ငယ် ၂) ကျွန်ုပ်တို့ အားလုံး၌ “သခင်” တဦးတည်းရှိသောကြောင့်တည်း။

၅:၂ ဤအခဏ်းငယ်သည် အခဏ်းငယ် ၃ နှင့်တကွ ဝယော၏ အကြိမ်ကြိမ်တော်ပြချက်ဖြစ်သော အဓိကအကြောင်းအရာဖြစ်သည့် ချစ်ခြင်းမေတ္တာအကြောင်းပင်ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်ကို အဆက်မပြတ်တည်ရှိသောမေတ္တာ (၂:၇-၁၁, ၄:၇-၂၁) နှင့် နာခံခြင်း (၂:၃-၆) အားဖြင့် တော်ပြရန်ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူဖြစ်ကြောင်း သက်သေကို သတိပြုပါ။

- ၁။ ဘုရားသခင်ကိုချစ်ခြင်း၊
- ၂။ ဘုရားသခင်၏သားတော်ကိုချစ်ခြင်း၊ (၁)
- ၃။ ဘုရားသခင်၏ သားသမီးများကိုချစ်ခြင်း၊ (၂)
- ၄။ နာခံခြင်း၊ (၂,၃)
- ၅။ အောင်နိုင်ခြင်း၊ (၄,၅)

၅:၃ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဤ Genitive သည် Objective သို့တည်းမဟုတ် Subjective သို့တည်းမဟုတ်၊ ပေါင်းစပ်ထားခြင်းဖြစ်တန်သည်။ မေတ္တာဟူသည် စိတ်ခံစားချက် သက်သက်မဟုတ်ပဲ ဘုရားသခင်ကိုသာမက အချင်းချင်းထံ၌ ရှေ့ရှုလုပ်ဆောင်ချက်ဖြစ်တော့သည်။ နာခံခြင်းသည် အလွန်အရေးကြီးပါသည် (၂:၃-၄, ၃:၂၂,၂၄, ယော ၁၄:၁၅,၂၁,၂၃, ၁၅:၁၀, ၂ယော ၆, ဗျာဒိတ် ၁၂:၁၇, ၁၄:၁၂)။

☐ “ပညတ်တော်တို့ကိုစောင့်ခဲသည်မဟုတ်” ပဋိညာဉ်တရားသစ်၌ ကျင့်သုံးလုပ်ဆောင်စရာအသေအချာရှိပါ၏။ (မသံ ၁၁: ၂၉-၃၀, သခင်ယေရှုက “ထမ်းပိုး” ဟူ၍သုံးပြီး ရုဗြိတို့က မောရှေ၏ပညတ်တရားအတွက် အသုံးပြုသည် (မသံ ၂၃:၄)။ ဘုရားသခင် နှင့် ဆက်နွယ်တော်စပ်မှုသည် စီးထွက်လာသောအရာဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်အပေါ်အခြေပြုထားသောကြောင့် လူ၏လုပ်ဆောင်ပြုမှု သို့မဟုတ် ထိုက်တန်မှုမျိုးမဟုတ်ပါ (ဇဖက် ၂:၈-၉, ၁၀)။ ယေရှု၏ဦးဆောင်မှု၌ မှားယွင်းသောဆရာတို့၏ စည်းလွတ်ဝါးလွတ်အခြေအနေ၊ သို့တည်းမဟုတ် တင်းကျပ်များပြားလွန်းသော ဝိနည်းအထုံးအဖွဲ့တို့နှင့် အလွန်ကွာခြားပါသည်။ ကျွန်ုပ်အနေဖြင့်ဝန်ခံရမည်ဆိုပါက ကိုယ်တော်၏လူတို့အတွက် ဘုရားကိုအစေခံခြင်းကြာလာသောအခါ အစွန်းတဖက်ဆီရောက်နေသော လွတ်ခြင်းအခွင့်ကို အလွဲသုံးသူများနှင့် ပညတ်တရားလက်ကိုင်ထားသော သူတို့ သာ၍ ကြောက်ရွံ့လာရပါသည်။

အထူးဆွေးနွေးချက် “ပညတ်တော်” ယော ၁၂:၅၀ ကိုရှု။

၅:၄ “ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကား”

NASB, NKJV, NRSV - “ဘုရားသခင်ဖြစ်ဘွားစေသော မည်သူမဆို”

TEV, NJB - “ဘုရားသခင်၏သားဖြစ်လာသူတိုင်း”

ဂရိကျမ်းချက်၌ “အားလုံး” (pas) ကို အခဏ်းငယ် ၁ ၌ကဲ့သို့ အထူးပြု၍ရှေ့၌ထားသည်။ နပုလိုင်အနည်းကိန်း (pan) ကို “မည်သူမဆို” အနက်ပြန်ခြင်း၌ အသုံးပြုသည်။ သို့သော်လည်း ကျမ်းအဆက်အစပ်အရ တဦးချင်းသဘောသက်ရောက်သည်။ အကြောင်းမှာ Perfect Passive Participle ဖြစ်သော “တပါးတည်းသော” ကို ပေါင်းစပ်ထားသောကြောင့်ဖြစ်သည်။ ယေရှုကိုယုံကြည်၍ ဘုရားသခင် ဖြစ်ဘွားသောသူသည် လောကကိုအောင်နိုင်ရသောအခွင့်ရှိသည် (၄:၄, ၂:၁၃, ၁၄)။

☐ “လောကကိုအောင်တတ်၏” အောင်မြင်ခြင်းကို Present Active Indicative ဖြစ်သော nikaō ဖြစ်သည် (၂:၁၃, ၁၄, ၄: ၄, ၅:၄, ၅)။ အခဏ်းငယ် ၄၌ အလားတူဝေါဟာရအရင်းအမြစ်ကို နှစ်ကြိမ်ပိုသုံးထားသည်။

၁။ နာမ် “အောင်မြင်ခြင်း” nikē

၂။ Aorist Active Participle, nikaō “အောင်မြင်ပြီး”

သခင်ယေရှုအနေဖြင့် ဤလောကကို အောင်ပြီးသားဖြစ်သည် (Present Active Indicative , ယော ၁၆:၃၃)။ ယုံကြည်သူဟူသည် ခရစ်တော်၌ တလုံးတဝတည်းရှိသောကြောင့် ထိုသူတို့၌လည်း လောကကို အောင်နိုင်ခွင့်ရှိပြီးဖြစ်သည် (၂:၁၃-၁၄, ၄:၄)။

ဤနေရာ၌သုံးသော “လောက”သည် လူ့ဘောင်အဖွဲ့အစည်းနှင့်ဘုရားနှင့်မသက်ဆိုင်သည့် လုပ်ဆောင်မှုများကိုဆိုလိုသည်။ လွတ်လပ်စွာနေလိုသော စိတ်နေသဘောထားသည် ကျမ်းသည့်အနက်အဓိပ္ပါယ်နှင့်ပုန်ကန်မှု သဘောပင်ဖြစ်သည် (ကမ္ဘာဦး ၃)။ အထူးဆွေး နွေးချက် ယော ၁၄:၁၇ ကိုရှု။

☐ “အောင်ခြင်း” ကြိယာဖြစ်သော “အောင်မြင်ပြီး” (nikos) မှ “နာမ်” အသုံးဖြစ်သည်။ အခဏ်းငယ် ၄၌ အလားတူဝေါဟာရအရင်းအမြစ် Aorist Active Participle ကို အသုံးပြုသည်။ တဖန် အခဏ်းငယ် ၅၌ နောက်ထပ် Participle ပုံစံ nikos ကို အသုံးပြုပြန်သည်။ ယုံကြည်သူတို့သည် အောင်နိုင်သူများဖြစ်၍ ဆက်လက်လည်း ယေရှုခရစ်တော်အားဖြင့် အောင်နိုင်ရသော အခွင့်ရှိလေ သည်။ ယနေ့ခေတ်ကာလ၌ အလွန်ကျော်ကြားသည့် ထုတ်ကုန် (အားကစားပစ္စည်း) အမည်ဖြစ်သော “Nike ” သည် “အောင်မြင် ခြင်း နတ်ဘုရားမ” ၏ ဂရိအမည်ဖြစ်သည်။

☐ “ငါတို့၏ယုံကြည်ခြင်း” “ယုံကြည်ခြင်း” (pistis) ဝေါဟာရအား နာမ်အနေဖြင့် သုံးသည်ကို ယောဟန်၏စာစောင် အားလုံးထဲ၌ ဤနေရာ ၌သာတွေ့ရသည်။ ခရစ်တော်နည်းတူ အသက်ရှင်ခြင်းနှင့်ဆန့်ကျင်ဘက် တိကျသောသီလလော်ဂျီ (ယုံကြည်ချက်ပုံစံတခု) အပေါ်အထူးပြုမည်ကို ယောဟန်စိုးရိမ်ဟန်ရှိသည်။ ကြိယာအသုံး (pisteuō) ကိုမူ ယောဟန်က ကျယ်ပျံ့စွာအသုံးပြုထားသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းက အောင်မြင်ခြင်းကို ဆောင်ကျဉ်းပေးသည်။ အဘယ့်ကြောင့်ဆိုသော်

၁။ ယေရှု၏အောင်မြင်ခြင်းနှင့် ပတ်သက်မှုရှိသောကြောင့်

၂။ ဘုရားသခင်နှင့်အသစ်သော တော်စပ်မှုကို ရလာသောကြောင့်

၃။ ကျွန်ုပ်တို့၌ကျိန်းဝပ်သော သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ကြောင့်

အထူးဆွေးနွေးချက် ယော ၁:၇, ၂:၂၃ နှင့် ၁ယော ၂:၁၀ ကိုရှု။

ကျမ်းချက် ၅:၅-၁၂ ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။ သို့ဖြစ်လျှင် ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသောဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတဝတည်းဖြစ်တော်မူ၏။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏။ လူ၏ သက်သေကို ယုံရလျှင်ဘုရားသခင်၏သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက်ဖြစ်သတည်း။ ဘုရားသခင်၏သားတော်ကိုယုံကြည် သောသူသည် မိမိအထံ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား ဘုရားသခင်သည် မိမိသားတော်၏ အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူ သည် မယုံဘဲနေ၏။ သက်သေခံတော်မူချက်ဟူမူကား ဘုရားသခင်သည် ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ ထိုအ သက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသော သူ မူကား အသက်ကိုမရ။

၅:၅ “ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ကို” ဤကျမ်းချက်က အခင်းငယ် ၄၅၅ ဘော်ပြသည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ၌ ပါဝင်သည့်အချက်ကို ရှင်းလင်းစွာနားလည်စေသည်။ ကျွန်ုပ်တို့၏ အောင်မြင်ခြင်းသည် လူသားဧကန်ဖြစ်၍ ဘုရားလည်း ဧကန် ဖြစ်သည့် ယေရှုကိုးစားခြင်းကို ဝန်ခံခြင်းပင်ဖြစ်သည် (၄:၁-၆)။ ယုံကြည်သူတို့၏ အတည်ပြုချက်မှာ ယေရှုသည် (၁) မေရှိယဖြစ် ခြင်း (၂) ဘုရားသခင်၏ သားဖြစ်ခြင်း (၃) ဘုရားသခင်၏သားတော်ဖြစ်ခြင်း (၄) အသက်ဖြစ်ခြင်း (၅) နှင့် (၆) အသက်ဖြစ်ခြင်း (၆) တို့ဖြစ်သည်။ အထူးဆွေးနွေးချက် ယော ၂:၂၃ “hoti” နှင့် ကြိယာဖြစ်သော “ယုံကြည်ခြင်း” ၏ ဆက်နွယ်မှု ကိုရှု။

☐ “ဘုရားသခင်၏သားတော်” အထူးဆွေးနွေးချက် ၃:၈ ကိုရှု။

၅:၆ “ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း” “ရေ” သည် ယေရှု၏ခန္ဓာဘွားမြင်ခြင်းကို ရည်ညွှန်း၍ (ယော ၃:၁-၉) သွေးမှာ ကိုယ် တော်၏ ခန္ဓာအသေခံခြင်းကို ရည်ညွှန်းထားဟန်ရှိသည်။ Gnostic မိစ္ဆာဆရာများက ယေရှု၏လူသားအမှန်ဖြစ်ခြင်းကို ငြင်းပယ်ကြရာ ဤနှစ်ချက်က ကိုယ်တော်၏ လူသားဖြစ်ခြင်းအား ဘော်ပြနားလည်စေသည်။

Gnostic မိစ္ဆာဆရာတို့၏ အခြားခံယူချက်တစ်ခုမှာ “ရေ” သည် ယေရှု၏ဗဟိုဇံကို ရည်ညွှန်းသည်ဟုဆိုသည်။ ထိုသူတို့၏ခံယူသည် မှာ ခရစ်တော်၏ဝိညာဉ်သည် လူဖြစ်တော်မူ၏။ ဗဟိုဇံခြင်း (ရေ) ၌ ဆင်းသက်လာပြီး ယေရှုကားတိုင်ပေါ်ရိုက်ထားခြင်း မခံမီတွင် ပြန်လည်ထွက်ခွာသွားသည်ဟုဆိုသည်။ (သွေးနှင့်စပ်ဆိုင်၍ NASB Study Bible, p.1835 ကိုရှု။)

တတိယအချက်မှာ ယေရှု၏အသေခံခြင်းနှင့် ဆက်စပ်၍ဖြစ်သည်။ လုံချက်ရာကြောင့် သွေးနှင့်ရေ (ယော ၁၉:၃၄) စီးထွက်လာသည်။ ထိုမှားယွင်းသော ဆရာများက ယေရှု၏ ကိုယ်စားပြု၍ အစားထိုးအသေခံခြင်းအား မှားမှီနိသေးသိမ်စေသည်။

☐ “ကြွလာသောသူတည်းဟူသော” Aorist Active Participle က လူ့ဇာတိခံခြင်းအား အထူးပြုသည်။

☐ “ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍” (ယော ၁၄:၁၇, ၁၅:၂၆, ၁၆:၁၃, ၁ယော ၄:၆)။ အထူးဆွေးနွေးချက် ယော ၆:၅၅ နှင့် ယော ၁၇:၃ ကိုရှု။

☐ “သက်သေခံတော်မူ၏” သန့်ရှင်းသောဝိညာဉ်တော်၏ အခင်းကဏ္ဍသည် ဝမ်းမြောက်ဘွယ်သတင်းကို ဘော်ပြရန်ဖြစ် သည်။ သုံးပါးတဆူအဝင်ဖြစ်ရာ အပြစ်ကိုဘော်ပြခြင်း၊ ခရစ်တော်ထံပို့ဆောင်ခြင်း၊ ခရစ်တော်ထံ၌ ဗဟိုဇံပေးခြင်း နှင့် ယုံကြည်သူဖြစ် ခြင်း၌ ခရစ်တော်၏သဏ္ဍာန်ပေါ်လွင်စေခြင်းတို့ဖြစ်သည် (ယော ၁၆:၇-၁၅)။ ဝိညာဉ်တော်သည် မိမိကိုယ်ကိုမဟုတ်ပဲ ခရစ်တော်၏ သက်သေကို အစဉ်ခံလေသည် (ယော ၁၅:၂၆)။

၅:၇ အခင်းငယ် ၆,၇ နှင့် ၈ အစ အဆုံးနှင့်စပ်လျှင်၍ ကျမ်းအနက်ပြန်ဆိုကြမှု၌ ရှုပ်ထွေးမှုအချို့ရှိနေသည်။ အခင်းငယ် ၇ အပိုင်းကို KJV ၌ ဘော်ပြသော “ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသောဝိညာဉ်တော်တပါး သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတဝတည်းဖြစ်တော်မူ၏” ဟူသောအချက်ကို အဓိကကျသော ဂရိရှေးကျမ်းသုံးစောင် Alexandrinus (A) ၊ Vaticanus (B) သို့မဟုတ် Sinaiticus (à) Byzantine ကျမ်းတို့၌ မတွေ့ရှိရပေ။ နောက်ပိုင်းမှ ပေါ်ထွက်လာ သည့် အရေးမပါလှသည့် ကျမ်းဂန်လေးစောင်၌သာ တွေ့ရသည်။

၁။ MS 61, ၁၆ရာစုရက်စွဲ
 ၂။ MS 88, ၁၂ရာစုရက်စွဲ ထိုအချက်ကို စာမျက်နှာဘေးကွက်လပ်၌ လက်ရေးဖြင့်ဖြည့်သွင်းထားသည်။
 ၃။ MS 629, ၁၄ရာစုရက်စွဲ သို့မဟုတ် ၁၅ရာစု ရက်စွဲ
 ၄။ MS 635, ၁၁ရာစုရက်စွဲ ထိုအချက်ကို စာမျက်နှာဘေးကွက်လပ်၌ လက်ရေးဖြင့် ဖြည့်သွင်းထားသည်။
 ဤကျမ်းချက်ကို မည်သည့်ကနဦးအသင်းတော်ဘခင်ကမျှ မကိုးကားခဲ့ကြပဲ သုံးပါးတဆူနှင့်စပ်လျဉ်း၍ ကာကွယ်ငြင်းခုန်ခဲ့မှု၌ပင် မကိုးကားခဲ့ပေ။ နောက်ပိုင်းထွက်ပေါ်လာသော Latin ကျမ်း (Sixto – Clementine) မှလွဲ၍ ရေးသုံးကျမ်းအားလုံး၌ အလျှင်းမတွေ့ ရပေ။ ထိုကျမ်းသည်ပင် Latin ကျမ်းဟောင်းမဟုတ်သလို Jerome ၏ Vulgate ပင်မဟုတ်ချေ။ AD-385 ၌ ကွယ်လွန်သော စပိန် လူမျိုးလွဲမှားသောဆရာဖြစ်သည့် Priscillian ၏ စာတမ်း၌ ပထမဆုံးပေါ်ထွက်လာခြင်း ဖြစ်သည်။ ၎င်းစာတမ်းကို မြောက်အာဖရိက တိုက် နှင့် အီတလီမှ Latin ဘာသာ ဘခင်ကြီးများက ၅ရာစု၌ ကိုးကားခဲ့ကြသည်။ ဤအချက်သည် ၁ယော၌ မူရင်းမူတ်သွင်းတော်ပြ သော စကားလုံးများမဟုတ်ကြောင်း ရှင်းလင်းစွာမြင်နိုင်သည်။ သမ္မာတရားခံယူချက်၌ ဘုရားသခင်တဆူတည်း (တစ်ဆူဘုရား) မှန်သော်လည်း ပုဂ္ဂိုလ်တော် သုံးမျိုးအားဖြင့်ထင်ရှားသည့် (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်) ကဏ္ဍကို ဤအချက်အားနှုတ်ပယ်ခြင်းဖြင့် မည်သည့် ဆိုးကျိုးမျှ သက်ရောက်မှုမရှိနိုင်ပါ။ “သုံးပါးတဆူ” ဟူသော ဝေါဟာရသည် သမ္မာကျမ်းစာ၌ မည်သည့်အခါမျှ မတော်ပြသော်လည်း သမ္မာကျမ်းစာမှ ကျမ်းချက်များစွာက ပုဂ္ဂိုလ်သုံးပါးလုံး၏ အတူတကွပါဝင်လုပ်ဆောင်မှုကဏ္ဍကို တွေ့ရပါသည်။

- ၁။ ယေရှု၏ဗဟိုဇံခံခြင်း၌ (မသံ ၃:၁၆-၁၇)
- ၂။ မဟာစေတနာချက် (မသံ ၂:၈-၁၉)
- ၃။ ဝိညာဉ်တော်စေလွှတ်ခြင်း (ယော ၁၄:၂၆)
- ၄။ ပင်တေကုထွေနေ့၌ ပေတရု၏တရားဟောချက်၊ (တမန်တော် ၂:၃၃-၃၄)
- ၅။ ပေါလု၏ဇာတိပကတိ နှင့် ဝိညာဉ်ပကတိဆွေးနွေးချက် (ရောမ ၈:၇-၁၀)
- ၆။ ပေါလု၏ ဝိညာဉ်ဆုကျေးဇူးများဆွေးနွေးချက် (၁ကော ၁၂:၄-၆)
- ၇။ ပေါလု၏ ခရီးအစီအစဉ် (၂ကော ၁:၂၁-၂၂)
- ၈။ ပေါလု၏ ကောင်းကြီးပေးခြင်း (၂ကော ၁၃:၁၄)
- ၉။ ပေါလု၏ အချိန်ကာလစေ့သောဆွေးနွေးချက် (ဂလာတိ ၄:၄-၆)
- ၁၀။ ပေါလု၏ ခမည်းတော်ဘုရားအားချီးမွမ်းဆုတောင်းချက် (ဧဖက် ၁:၃-၁၄)
- ၁၁။ ပေါလု၏ ယခင်ကတပါးအမျိုးသားများနှင့် ကွဲပြားမှုအပေါ်ဆွေးနွေးချက် (ဧဖက် ၂:၁၈)
- ၁၂။ ပေါလု၏ ဘုရားသခင်၌ တလုံးတဝတည်းဖြစ်ခြင်းအတွက်ဆွေးနွေးချက် (ဧဖက် ၄:၄-၆)
- ၁၃။ ပေါလု၏ ဘုရားသခင်ထံမှ ကရုဏာတော်ဆွေးနွေးချက် (တိတု ၃:၄-၆)
- ၁၄။ ပေတရု၏ နိဒါန်းပျိုးခြင်း (၁ပေ ၁:၂)

အထူးဆွေးနွေးချက် “သုံးပါးတဆူ” ယော ၁၄:၂၆ ကိုရှု။

၅:၈ “ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏”
 ဓမ္မဟောင်းကာလ၌ ကိစ္စတခုကို အတည်ပြုရန် သက်သေ နှစ်ဦး သို့မဟုတ် သုံးဦး လိုအပ်သည် (တရားဟော ၁၇:၆, ၁၉:၅)။ ဤ နေရာ၌ ယေရှုသက်တော်စဉ်မှ ဖြစ်စဉ်များက ကိုယ်တော်၏ လူသားဧကန်ဖြစ်ခြင်းနှင့် ဘုရားဧကန်ဖြစ်ခြင်း၌ သက်သေတခုကဲ့သို့ ဖြစ်သည်။ ဤ ကျမ်းချက် “ရေ” နှင့် “သွေး” ကို ဝိညာဉ်တော်နှင့်အတူ တဖန်တော်ပြထားသည်။ ဤ ရေ နှင့် သွေးကို အခဏ်းငယ် ၆၅၅ တော်ပြထားသည်။ “ဝိညာဉ်တော်” သည် ချိုးငှက်ဆင်းသက်လာခြင်းကို အမှတ်ပြု၍ ယေရှု၏ဗဟိုဇံကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ဤ ပုံဆောင်ချက်တခုစီတိုင်း၏ တိကျသောဖြစ်စဉ်အတွက် အရိပ်အမြွက်နှင့်ပတ်သက်၍ အချို့ကွဲလွဲမှုများရှိကြပါသည်။ ယေရှု၏လူသား အမှန်ဖြစ်ခြင်းကို ငြင်းပယ်သည့် မှားယွင်းနေသောဆရာတို့နှင့်လည်း ဆက်စပ်မှုရှိပါသည်။

၅:၉ “လျှင်” First Class Conditional Sentence ဖြစ်၍ ကျမ်းရေးသူ၏ ရှုထောင့်အမြင် သို့မဟုတ် ၎င်း၏ ရေးသားမှုရည်ရွယ်ချက်မှ မှန်သောအချက်အဖြစ် မှတ်ယူရသည်။ ယောဟန်စာရေးပို့သော အသင်းတော်တို့၌ ရှုတ်ထွေးမှုများ ရှိနေသည်။ အကြောင်းမှာ Gnostic ဆရာတို့၏ ဟောကြားချက်၊ သို့မဟုတ် သွန်သင်ချက်များအား ၎င်းတို့ ကြားပြီး ကြောင်းထင်ရှားသည်။

☐ “လူ၏သက်သေကိုယုံရလျှင် ဘုရားသခင်၏သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏” ဘုရားသခင်၏ သက်သေတော်ဟူသည်

၁။ သန့်ရှင်းသောဝိညာဉ်တော်၏သက်သေ၊

၂။ ယေရှု၏မြေကြီးအသက်တာနှင့် အသေခံခြင်းအား တမန်တော်တို့၏သက်သေ၊ (၁:၁-၃)

☐ “ယခုဆိုခဲ့ပြီးသောသက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက်ဖြစ်သ တည်း” Perfect Active Indicative ဖြစ်၍ အတိတ်ကာလ၌ လုပ်ဆောင်ချက်တခုသည် ဆုံးခန်းတိုင်သော အနေအထားဖြစ်လာ၍ တည်နေခြင်းကိုဘော်ပြသည်။ ဤအရာသည် ယေရှု၏ဗဟိုဇံ၌ ခမည်းတော်မှ အသံတော်ဖြင့် အတည်ပြုခြင်း၊ (မသု ၃:၁၇) သို့မဟုတ် ကိုယ်တော်၏ ကိုယ်အဆင်းသဏ္ဍာန်ပြောင်းလဲခြင်း၌ အတည်ပြုခြင်း (မသု ၁၇:၅, ယော ၅:၃၂, ၃၇, ၈:၁၈) သို့မဟုတ် နှစ်ချက်လုံးကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ အထူးဆွေးနွေးချက် ခေါင်းစဉ် ယော ၁:၈ ကိုရှု။

၅:၁၀ “မိမိအထံ၌ ထိုသက်သေကိုရ၏” ဤ စာစုကို နှစ်မျိုးအနက်ပြန်နိုင်ဘွယ်ရှိသည်။

၁။ ယုံကြည်သူအထံ၌ ဝိညာဉ်တော်၏အတွင်းသက်သေကို ခံစားသိမြင်ခြင်း (ရောမ ၈:၁၆)

၂။ သမ္မာတရားသတင်းကောင်း (ဗျာဒိတ် ၆:၁၀, ၁၂:၁၇, ၁၉:၁၀)

☐ “ဘုရားသခင်ကိုမုသာအပြစ်တင်၏” Perfect Active Indicative ယေရှုနှင့်စပ်ဆိုင်သော တမန်တော်တို့၏ သက်သေကို ငြင်းပယ်သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ခြင်းဖြစ်သည် (၁:၂)။ အကြောင်းမှာ ဘုရားကို မုသာသုံးသူ ဖြစ်သောကြောင့်ဖြစ်သည်။

☐ “ထိုသူသည်မယုံဘဲနေ၏” Perfect Active Indicative ဖြစ်ရာ မပြောင်းလဲသည့် ခိုင်မာသော အနေအထားကို အထူးပြု သည်။

၅:၁၁-၁၂ “ဘုရားသခင်သည်ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍” Aorist Active Indicative က အတိတ်ကာလ၌ လုပ် ဆောင်မှု သို့မဟုတ် ပြီးစီးသောလုပ်ဆောင်မှုကို ဘော်ပြသည် (ယော ၃:၁၆)။ ထာဝရအသက်ကို ယော ၁၇:၃၆ ဘော်ပြထားသည်။ အချို့သော စကားတို့၌ ယေရှုကိုယ်တော်တိုင်ကို ရည်ညွှန်း၍ (၁:၂, ၅:၂၀) အခြားနေရာများ၌မူ ဘုရားသခင်၏ဆုကျေးဇူးအဖြစ် ဘော်ပြရာ (၂:၂၅, ၅:၁၁, ယော ၁၀:၂၈) ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်သာ ရရှိသည် (၅:၁၃, ယော ၃:၁၆)။ သားတော်၌ ယုံကြည်ခြင်းမရှိပဲ ခမည်းတော်နှင့်မည်သူမျှ မိတ်သဟာယမဖွဲ့နိုင်ပါ။

ကျမ်းချက် ၅:၁၃-၁၅ ဘုရားသခင်၏သားတော်ကိုယုံကြည်သော သင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေ ခြင်း၌ ဤအရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။ ငါတို့သည် ဘုရားသခင်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူ ကား ငါတို့သည် အလိုတော်နှင့်အညီတစုံတခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည်နားထောင်တော်မူ၏။ ဆုတောင်းသ မျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင် အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟု သိရကြ၏။

၅:၁၃ “ဘုရားသခင်၏သားတော်ကိုယုံကြည်သော” Present Active Participle ဖြစ်၍ အမြဲမပြတ်ယုံကြည်ခြင်းအား အထူးပြု သည်။ မျက်လှည့်၊ သို့မဟုတ် နတ်ဝင်သည်များသုံးနှုံးခြင်းမျိုးမဟုတ်ပါ။ (ယုဒဝိညာဉ်လောကလိုက်စားသူတို့က Kabbalah နတ်ဘု ရားတို့အား တိုင်တည်ခြင်း) အထူးဆွေးနွေးချက် ယော ၂:၂၃ ကိုရှု။

☐ “သိစေခြင်း၌” Perfect Active Subjunctive ဖြစ်သည်။ (Oida သည် သဒ္ဒါဖွဲ့စည်းမှု၌ Perfect ဖြစ်သော်လည်း Present ဖြင့်အနက်ပြန်ရပါသည်။) တစုံတယောက်၏ ကယ်တင်ခြင်းအာမခံချက်သည် သော့ချက်ခံယူမှုဖြစ်၍ ဝယော၌ မကြာခဏ ဘော်ပြလေ့ရှိသည်။ အဓိပ္ပါယ်တူ ဂရိဝေါဟာရနှစ်မျိုး (oida နှင့် ginōskō) ကို “သိခြင်း” ကို အသုံးပြုသည့် စာ/တရားဟောချက် တလျှောက်လုံး၌ အသုံးပြုသည်။ အာမခံချက် ဟူသည် ယုံကြည်သူအားလုံးအတွက် အမွေအနှစ်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုအခြေ အနေအရသော်လည်းကောင်း၊ ကျမ်းအဆက်အစပ်အရသော်လည်းကောင်း စစ်မှန်သော ယုံကြည်သူဖြစ်လင့်ကစား အာမခံချက်စိတ်ချမှု မရှိကြကြောင်းလည်း ထင်ရှားသည်။ ဤအပိုဒ်သည် သီလ္လာရီသဘော၌ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအပိတ်နှင့် အလားတူဖြစ် သည် (၂၀:၃၁)။

၁ယော၏ အပိတ်ကျမ်းချက် (၅:၁၃-၂၀) က ယုံကြည်သူတို့ သိအပ်သော ခုနှစ်ချက်ကို ဘော်ပြသည်။ သမ္မာတရားသတင်းကောင်း ကို ၎င်းတို့သိကျမ်းခြင်း၌ ခရစ်တော်၌တဦးချင်း၏ ယုံကြည်မှုအားပေါင်းစပ်သောအခါ အာမခံချက်၏ အခြေခံဥပဒေကို နားလည် ခွင့်ရှိသည်။

- ၁။ ယုံကြည်သူတို့၌ရှိသော ထာဝရအသက် (၁၃, oida, Perfect Active Subjunctive)
- ၂။ ယုံကြည်သူတို့၏ဆုတောင်းခြင်းကို ဘုရားသခင်နားထောင်ခြင်း (၁၅, oida, Perfect Active Indicative)
- ၃။ ယုံကြည်သူတို့၏ဆုတောင်းခြင်းကို ဘုရားသခင်အဖြေပေးခြင်း (၁၄, oida, Perfect Active Indicative)
- ၄။ ယုံကြည်သူတို့သည်ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူများဖြစ်သည် (၁၀, oida, Perfect Active Indicative)
- ၅။ ယုံကြည်သူတို့သည် ဘုရားသခင်ထံမှဖြစ်တည်လာသည်။ (၁၉, oida, Perfect Active Indicative)
- ၆။ ယုံကြည်သူတို့က မေရှိယကိုသိ၍၎င်းတို့အားနားလည်စေသည်။ (၂၀, oida, Perfect Active Indicative)
- ၇။ ယုံကြည်သူတို့က မှန်သောပုဂ္ဂိုလ်ကိုသိ၍ ခမည်းတော်ကို၎င်း၊ သားတော်ကို၎င်းသိသည်။ (၂၀, ginōskō, Present Active Subjunctive)

အထူးဆွေးနွေးချက်ခေါင်းစဉ် “အာမခံချက်” (စိတ်ချမှု)

က။ မိမိတို့ကယ်တင်ခြင်းရကြောင်း ခရစ်ယာန်များသိနိုင်သလော? (၁ယော ၅:၁၃) ၁ယော၌ စစ်ဆေးချက်သို့မဟုတ် အထောက်အထားသုံးချက်ရှိသည်။

၁။ ခံယူချက် (ယုံကြည်မှု) (၁,၅,၁၀, ၂:၁၈-၂၅, ၄:၁-၆, ၁၄-၁၆, ၅:၁၁-၁၂)

၂။ အသက်ရှင်မှု (နာခံခြင်း) (၁:၂-၃, ၂:၃-၆, ၃:၁-၁၀, ၅:၁၈)

၃။ လူမှုရေး (မေတ္တာ) (၁:၂-၃, ၂:၇-၁၁, ၃:၁၁-၁၈, ၄:၇-၁၂, ၁၆-၂၁)

ခ။ အာမခံချက်၌ ဂိုဏ်းဂနကွဲပြားမှုဖြစ်လာသည်။

၁။ John Wesley က ဘုရားတရား ရှိသော အသက်တာပေါ် အခြေပြု၍ စိတ်ချထားသည်။ ဤအသက်တာ ၌ ဘယ်သောအခါမျှသေချာမှုမရှိနိုင် ဟုဆိုသည်။

၂။ John Wesley က ဘုရားတရားရှိသော အသက်တာပေါ် အခြေပြု၍ စိတ်ချထားသည်။ ယုံကြည်သူ၌ အပြစ်တရား ကိုအောင်မြင်၍ အသက်ရှင်နိုင်စွမ်းရှိသည်ဟု ယုံကြည်လေသည်။

၃။ ကာသိုလိပ် အသင်းတော်နှင့် Church of Christ က အသင်းတော်၏ အခွင့်အာဏာပေါ် အခြေပြု၍ စိတ်ချထား သည်။ အဖွဲ့အစည်းဝင်ဖြစ်ခြင်းကပင် အာမခံချက်ဖြစ်သော သေချာချက်အဖြစ် ယုံကြည်သည်။

၄။ Evangelical အများစုကမူ သမ္မာကျမ်းစာ၏ဂတိတော်များပေါ် အခြေပြု၍ စိတ်ချမှုရှိသည်။ ယုံကြည်သူအသက်တာ၏ဝိညာဉ်ရေးရာအသီးအပွင့်နှင့် ဆက်နွယ်မှုရှိသည် (ဂလာတီ ၅:၂၂-၂၃)။

ဂ။ လူသားတို့၏ အခြေခံကျသောအာမခံချက်သည် သုံးပါးတရား၏ ဝိသေသအသွင်နှင့်ဆက်နွယ်မှုရှိသည်ဟု ကျွန်ုပ်ခံယူသည်။

၁။ ခမည်းတော်ဘုရား၏မေတ္တာ

က။ ယော ၃:၁၆, ၁၀:၂၈-၂၉

ခ။ ရောမ ၈:၃၁-၃၉

ဂ။ ဧဖက် ၂:၅,၈-၉

ဃ။ ဖိလိပို့ ၁:၆

င။ ၁ ပေ ၁:၃-၅

စ။ ယော ၄:၇-၂၁

၂။ သားတော်ဘုရား၏လုပ်ဆောင်မှု၊

က။ ကိုယ်စားအသေခံခြင်း၊

(၁) တမန်တော် ၂:၂၃

(၂) ရောမ ၅:၆-၁၁

(၃) ၂ကော ၅:၂၁

(၄) ၁ယော ၂:၂,၄:၉-၁၀

ခ။ ယစ်ပုရောဟိတ်မင်းအရာ၌ ဆုတောင်းပေးခြင်း (ယော ၁၇:၂၁)

- ၈။ အမြဲမပြတ်ကြားနေဆောင်ရွက်ပေးခြင်း
 - (၁) ရောမ ၈:၃၄
 - (၂) ဟေဗြဲ ၇:၂၅
 - (၃) ဘယော ၂:၁
- ၃။ ဝိညာဉ်တော်ဘုရား၏အမှုတော်မြတ်၊
 - က။ ခေါ်ယူခြင်း (ယော ၆:၄၄, ၆၅)
 - ခ။ တံဆိပ်ခတ်ခြင်း
 - (၁) ၂ကော ၁:၂၂, ၅:၅
 - (၂) ဧဖက် ၁:၁၃-၁၄, ၄:၃
 - ဂ။ စိတ်ချစေခြင်း
 - (၁) ရောမ ၈:၁၆-၁၇
 - (၂) ဘယော ၅:၇-၁၃
- ဃ။ ဘုရားသခင်၏ပဋိညာဉ်ဆိုင်ရာကမ်းလှမ်းမှုကို လူကတုန့်ပြန်ဘို့လိုခြင်း (အစပြု၍ အမြဲမပြတ်)
 - ၁။ ယုံကြည်သူသည် အပြစ်မှဦးလှည့်ရန်လိုသည်။ (နောင်တ) ယေရှုအားဖြင့်ဘုရားသခင်ထံရှေ့ရှုခြင်း (ယုံကြည်ခြင်း)
 - က။ မာကု ၁:၁၅
 - ခ။ တမန်တော် ၃:၁၆, ၁၉, ၂၀:၂၁
 - ၂။ ခရစ်တော်၌ဘုရားသခင်၏ကမ်းလှမ်းမှုကို ယုံကြည်သူကလက်ခံရမည်။
 - က။ ယော ၁:၁၂, ၃:၁၆
 - ခ။ ရောမ ၅:၁
 - ဂ။ ဧဖက် ၂:၅, ၈-၉
 - ၃။ ယုံကြည်သူက အမြဲမပြတ်ယုံကြည်ရမည်။
 - က။ မာကု ၁၃:၁၃
 - ခ။ ၁ကော ၁၅:၂
 - ဂ။ ဂလာတီ ၆:၉
 - ဃ။ ဟေဗြဲ ၃:၁၄
 - င။ ၂ပေ ၁:၁၀
 - စ။ ယုဒ ၂၀-၂၁
 - ဆ။ ဗျာဒိတ် ၂:၂-၃, ၇, ၁၀, ၁၇, ၁၉, ၂၅-၂၆, ၃:၅, ၁၀, ၁၁, ၂၁
 - ၄။ ယုံကြည်သူများရင်ဆိုင်ရသော စစ်ကြောမှုသုံးခု
 - က။ ခံယူချက်ဆိုင်ရာ (၁:၅, ၁၀, ၂:၁၈-၂၅, ၄:၁-၆, ၁၄-၁၆)
 - ခ။ အသက်ရှင်မှုပုံစံ (၁:၂-၃, ၂:၃-၆, ၃:၁-၁၀)
 - ဂ။ လူမှုဆက်ဆံရေး (၁:၂-၃, ၂:၇-၁၁, ၃:၁၁-၁၈, ၄:၇-၁၂, ၁၆-၂၁)
- င။ အာမခံချက်၌ ခက်ခဲမှုအချို့ရှိသည်။ အကြောင်းမှာ
 - ၁။ မကြာခဏပင် ယုံကြည်သူတို့က ဂတိတော်အပေါ်မသွားပဲ အတွေ့အကြုံပေါ်ရပ်တည်ခြင်း၊
 - ၂။ မကြာခဏပင် ယုံကြည်သူတို့က ဝမ်းမြောက်ဘွယ်သတင်းအား စုံလင်စွာနားမလည်ခြင်း၊
 - ၃။ မကြာခဏပင် ယုံကြည်သူတို့က ဒုစရိုက်ကို လိုလိုလားလား ပြုလိုခြင်း၊ (၁ကော ၃:၁၀-၁၅, ၉:၂၇, ၁တီ ၁:၁၉-၂၀, ၂တီ ၄:၁၀, ၂ပေ ၁:၈-၁၁)
 - ၄။ ကိုယ်ရည်ကိုယ်သွေး (အခြေအနေပေါ်မူတည်မှုမရှိပဲ ဘုရားသခင်၏လက်ခံတော်မူခြင်းနှင့် မေတ္တာတော်ကို လက်မခံခြင်း)

၅။ မှားယွင်း သည့် ဝန်ခံမှု သာကေများ (မသံ ၁၃:၃-၂၃ , ၇:၂၁-၂၃ , မာကု ၄:၁၄-၂၀, ၂၆ ၂:၁၉-၂၀
 ၁ ယော ၂:၁၈,၁၉)

၅:၁၄ “ငါတို့သည်ဘုရားသခင်အထံတော်၌ရဲရင့်ခြင်းအကြောင်းဟူမူကား” အကြိမ်ကြိမ်တော်ပြသည်အကြောင်းအရာဖြစ်သည်။
 (၂:၂၈,၃:၂၁,၄:၁၇)ဘုရားသခင်အားကျွန်ုပ်တို့တိုးဝင်ချဉ်းကပ်ခြင်း၌ ရဲရင့်စွာ သို့မဟုတ် လွတ်လပ်စွာ တိုးဝင်ခြင်းအားတော်ပြသည်။
 (ဟေဗြဲ ၄:၁၆) အထူးဆွေးနွေးချက်-ယော ၇:၄ ကိုရှု။

☐ “ငါတို့သည်အလိုတော်နှင့်အညီတစ်စုံတစ်ခုသောဆုကို” ဘုရားသခင်အား အသနားခံရန် ယုံကြည်သူ၏ လုပ်ဆောင်နိုင် စွမ်း၌ အတိုင်းအဆ မရှိကြောင်း ယောဟန်က တော်ပြဟန်ရှိသည်။ တစ်စုံတစ်ယောက်ကမည်သို့ဆုတောင်း၍ မည်သည့်အရာအတွက် တောင်းသည်ဟူသော အချက်မှာလည်း စစ်မှန်သောယုံကြည်သူ၏ နောက်ထပ်သက်သေတစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ပိုမို၍ ဆန်းစစ်သော ဆုတောင်းခြင်းဟူသည် ကျွန်ုပ်တို့၏လိုအပ်ဆန္ဒများကိုတောင်းခြင်းမဟုတ်ပဲ အသက်တာ၌ ဘုရားသခင်အလိုရှိရာကို တောင်းခြင်းဖြစ်သည်။ (၃:၂၂, မသံ ၆:၁၀, မာကု ၁၄:၃၆) မှတ်စုအပြည့်အစုံကို ၃:၂၂ ၌ ရှု။ အထူးဆွေးနွေးချက် “ဘုရားသခင်၏ အလိုတော်” ယော ၄:၃၄ ကိုရှု။ အထူးဆွေးနွေးချက် “အကန့်အသတ်မဲ့ဖြစ်သည့်တိုင် ကန့်သတ်ချက်ရှိသောဆုတောင်းခြင်း” ၃:၂၂ ကို ရှု။

☐ “တောင်းလျှင်” Thrid Class Conditional Sentence ဖြစ်၍ ဖြစ်နိုင်သော လုပ်ဆောင်ချက်ကိုဆိုလိုသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “ကြားဝင်ဆုတောင်းခြင်း”

I. နိဒါန်း

- က။ ဆုတောင်းခြင်းဟူသည် ယေရှုကိုယ်တိုင်က ဥပမာပြသောကြောင့်ထူးခြားချက်ရှိသည်။
 - ၁။ တဦးချင်းဆုတောင်းချက် မာကု ၁:၃၅, လုကာ ၃:၂၁, ၆:၁၂, ၉:၂၉, ၂၂:၃၁-၄၆
 - ၂။ ဗိမာန်တော်သန့်စင်ခြင်း မသံ ၂၁:၁၃, မာကု ၁၁:၁၇, လုကာ ၁၉:၄၆
 - ၃။ ဆုတောင်းခြင်းပုံစံပြ မသံ ၆:၅-၁၃, လုကာ ၁၁:၂-၄
- ခ။ ဆုတောင်းခြင်းဟူသည် ဘုရားသခင်ကိုမျက်မှောက်ပြု၍ ဧကန်ကိုင်တွယ်စမ်းသပ်နိုင်သည်သို့ တဦးချင်းကယုံကြည်လျှက် ကျွန်ုပ်တို့၏ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့အားလုံးကိုယ်စား တတ်စွမ်းနိုင်၍ လိုလိုလားလား ဂရုပြုသောဘုရားဖြစ်သည်။
- ဂ။ ဘုရားသခင်သားသမီးတို့၏ ဆုတောင်းခြင်းတွင် ဂဏ္ဍအချို့တို့၌ ဘုရား၏တုန့်ပြန်မှု၌ အကန့်အသတ်ရှိတတ်သည် (ယာ ကုပ် ၄:၂)။
- ဃ။ ဆုတောင်းခြင်း၏အဓိကရည်ရွယ်ချက်မှာ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ အချိန်ယူခြင်းဖြစ်သည်။
- င။ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်သည် ယုံကြည်သူများနှင့်သက်ဆိုင်သည့် မည်သည့်အရာသို့မဟုတ် မည်သူ့အတွက် မဆို ဖြစ်သည်။ ယုံကြည်ခြင်းဖြင့် တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ် တွေးထားသည့်အတိုင်း သက်ဆိုင်သည့်အတိုင်း တောင်းပါ မည်။
 - စ။ ဆုတောင်းခြင်း၌ အချက်များစွာပါဝင်နိုင်သည်။
 - ၁။ သုံးပါးတဆူဘုရားအားချီးမွမ်းမြှောက်ဆိုခြင်း၊
 - ၂။ ဘုရား၏ မျက်မှောက်၌ ရှိနေခြင်း၊ မိတ်သဟာယဖွဲ့နိုင်ခြင်း၊ ထောက်မသောအရာများအတွက် ကျေးဇူးတော် ချီးမွမ်းခြင်း
 - ၃။ အတိတ် နှင့် ပစ္စုပ္ပန် အားနည်းပစ်မှားမိခြင်းအတွက် ဝန်ချခြင်း၊
 - ၄။ လိုအပ်ချက်သို့မဟုတ် ဆန္ဒရှိသည်ကို တောင်းလျှောက်ခြင်း၊
 - ၅။ ခမည်းတော်ရှေ့တော်မှောက်၌ အခြားသူများအတွက်ကြားဝင်ဆုတောင်းပေးခြင်း၊
- ဆ။ ကြားဝင်ဆုတောင်းခြင်း၌ နက်နဲမှုရှိသည်။ ကျွန်ုပ်တို့ထက် များစွာသာ၍ ထိုသူတို့ကို ဘုရားသခင်ချစ်တော်မူ၏။ သို့သော် လည်း ကျွန်ုပ်တို့၏ ဆုတောင်းပေးခြင်းဖြင့် ထိရောက်သည့်အပြောင်းအလဲ၊ တုန့်ပြန်မှု သို့မဟုတ် လိုအပ်ချက် တို့အတွက် ကျွန်ုပ်တို့အတွက်သာမက ထိုသူတို့အတွက်ပါ ထိရောက်မှုရှိစေသည်။

II. သမ္မာတရားအချက်အလက်

က။ ဓမ္မဟောင်း၊

- ၁။ အချို့ကြားဝင်ဆုတောင်းပေးခြင်းဥပမာများ၊
 - က။ သောဒုံမြို့အတွက်အာဗြဟံ၏လျှောက်လဲချက်၊ ကမ္ဘာဦး ၁၈:၂၂ မှစ၍
 - ခ။ ဣသရေလအတွက် မောရှေ၏ဆုတောင်းချက်၊
 - (၁) ထွက်မြောက်ရာ ၅:၂၂-၂၃
 - (၂) ထွက်မြောက်ရာ ၃၂:၃၁ မှ စ၍
 - (၃) တရားဟောရာ ၅:၅
 - (၄) တရားဟောရာ ၉:၁၈, ၂၅ မှစ၍
 - ဂ။ ဣသရေလအတွက်ရှုမွေလ၏ဆုတောင်းချက်
 - (၁) ၁ရာ ၇:၅-၆, ၈-၉
 - (၂) ၁ရာ ၁၂:၁၆-၂၃
 - (၃) ၁ရာ ၁၅:၁၁
 - ဃ။ မိမိသားအတွက်ဒါဝိဒ်၏ဆုတောင်းချက် ၂ရာ ၁၂:၁၆-၁၈
- ၂။ ကြားဝင်ဆုတောင်းသူကို ဘုရားသခင်ရှာဖွေခြင်း၊ ဟေရှာယ ၅၉:၁၆
- ၃။ သိနေသော်လည်း ဝန်မခံသည့်အပြစ် သို့မဟုတ် နောင်တမရသောစိတ်သဘောက ကျွန်ုပ်တို့ဆုတောင်းချက် အပေါ် သက်ရောက်မှု
 - က။ ဆာလံ ၆၆:၁၈
 - ခ။ သုတ္တံ ၂၈:၉
 - ဂ။ ဟေရှာယ ၅၉:၁-၂, ၆၄:၇
- ခ။ ဓမ္မသစ်၊
 - ၁။ သားတော်နှင့်ဝိညာဉ်တော်၏ ကြားနေဆောင်ရွက်ခြင်း၊
 - က။ ယောရှု
 - (၁) ရောမ ၈:၃၄
 - (၂) ဟေဗြဲ ၇:၂၅
 - (၃) ၁ယော ၂:၁
 - ခ။ သန့်ရှင်းသောဝိညာဉ်တော်၊ ရောမ ၈:၂၆-၂၇
 - ၂။ ပေါလု၏ကြားနေဆောင်ရွက်ခြင်း၊
 - က။ ယုဒလူတို့အတွက်ဆုတောင်းခြင်း၊
 - (၁) ရောမ ၉:၁ မှစ၍
 - (၂) ရောမ ၁၀:၁
 - ခ။ အသင်းတော်တို့အတွက်ဆုတောင်းခြင်း၊
 - (၁) ရောမ ၁:၉
 - (၂) ဧဖက် ၁:၁၆
 - (၃) ဖိလိပ္ပိ ၁:၃-၄, ၉
 - (၄) ကောလောသဲ ၁:၃, ၉
 - (၅) ၁သက် ၁:၂, ၃
 - (၆) ၂သက် ၁:၁၁
 - (၇) ၂တိ ၁:၃
 - (၈) ဖိလေမုန် ၄
 - ဂ။ ပေါလုကအသင်းတော်တို့အား မိမိအတွက်ဆုတောင်းခံချက်တင်ပြခြင်း၊
 - (၁) ရောမ ၁၅:၃၀

- (၂) ၂ကော ၁:၁၁
- (၃) ဧဖက် ၆:၁၉
- (၄) ကောလောသဲ ၄:၃
- (၅) ၁သက် ၅:၂၅
- (၆) ၂သက် ၃:၁
- ၃။ အသင်းတော်၏ ကြားနေဆောင်ရွက်ခြင်း၊
 - က။ အချင်းချင်းတို့အတွက် ဆုတောင်းခြင်း
 - (၁) ဧဖက် ၆:၁၈
 - (၂) ၁တိ ၂:၁
 - (၃) ယာကုပ် ၅:၁၆
 - ခ။ အထူးအဖွဲ့အစည်းတို့အတွက် ဆုတောင်းရန်တိုက်တွန်းခြင်း၊
 - (၁) ကျွန်ုပ်တို့၏ရန်သူများ၊ မသဲ ၅:၄၄
 - (၂) ယုံကြည်သူလုပ်ဆောင်ဘက်များ၊ ဟောပြော ၁၃:၁၈
 - (၃) အာဏာပိုင်များ၊ ၁တိ ၂:၂
 - (၄) ဖျားနာသောသူများ၊ ယာကုပ် ၅:၁၃-၁၆
 - (၅) နောက်ပြန်လဲသူများ၊ ၁ယော ၅:၁၆

III. အဖြေရသောဆုတောင်းခြင်းအတွက် အခြေအနေများ၊

- က။ ခရစ်တော်နှင့်သော်ငှား၊ ဝိညာဉ်တော်နှင့်သော်လည်းကောင်း ဆက်စပ်မှု၊
 - ၁။ ကိုယ်တော်၌တည်ခြင်း၊ ယော ၁၅:၇
 - ၂။ ကိုယ်တော်၏နာမတော်၌၊ ယော ၁၄:၁၃, ၁၄, ၁၅:၁၆, ၁၆:၂၃-၂၄
 - ၃။ ဝိညာဉ်တော်၌၊ ဧဖက် ၆:၁၈, ယုဒ ၂၀
 - ၄။ ဘုရားသခင်၏အလိုတော်နှင့်အညီ၊ မသဲ ၆:၁၀, ၁ယော ၃:၂၂, ၅:၁၄-၁၅
- ခ။ စိတ်နေသဘောထား
 - ၁။ တွေးတောမှုမရှိခြင်း၊ မသဲ ၂၁:၂၂, ယာကုပ် ၁:၆-၇
 - ၂။ နှိမ့်ချခြင်းနှင့်နောင်တ၊ လုကာ ၁၈:၉-၁၄
 - ၃။ အလွဲတောင်းခြင်း၊ ယာကုပ် ၄:၃
 - ၄။ တပ်မက်သောစိတ်၊ ယာကုပ် ၄:၂-၃
- ဂ။ အခြားအသွင်အပြင်များ၊
 - ၁။ အမြဲပြုခြင်း၊
 - က။ လုကာ ၁၈:၁-၈
 - ခ။ ကောလောသဲ ၄:၂
 - ၂။ အမြဲမပြတ်တောင်းခြင်း၊
 - က။ မသဲ ၇:၇-၈
 - ခ။ လုကာ ၁၁:၅-၁၃
 - ဂ။ ယာကုပ် ၁:၅
 - ၃။ မိသားစု၌သဘောကွဲလွဲမှု၊ ၁ပေ ၃:၇
 - ၄။ သိနေသောဒုစရိုက်နှင့်ကင်းရှင်းခြင်း၊
 - က။ ဆာလံ ၆၆:၁၈
 - ခ။ သုတ္တံ ၂၈:၉
 - ဂ။ ဟောရှာယ ၅၉:၁-၂

IV. သီသြလော်ဂျီဆိုင်ရာနိဂုံး၊

- က။ အခွင့်အရေးဖြစ်၏။ အခွင့်အခါဖြစ်၏။ ဝတ္တရားနှင့်တာဝန်ရှိမှုလည်းဖြစ်၏။
- ခ။ ယေရှုသည် ကျွန်ုပ်တို့အတွက်ပုံသက်သေဖြစ်သည်။ ဝိညာဉ်တော်သည် ဦးဆောင်သူဖြစ်သည်။ ခမည်းတော်မှာ စိတ်အားထက်သန်စွာစောင့်ကြိုနေသည်။
- ဂ။ ဤအရာက သင်ကိုယ်တိုင်၊ သင့်မိသားစု၊ သင့်မိတ်ဆွေ သာမက တစ်လောကလုံးကို ပြောင်းလဲပစ်နိုင်သည်။

၅:၁၅ “ငါတို့” Perfect Active Indicative ဖြစ်၍ ပစ္စုပ္ပန်ကာလပြုပြင်အနက်ဖွင့်ရာ အခဏ်းငယ် ၁၄နှင့် အနက်အဓိပ္ပါယ်တူညီမှု ရှိသည်။ ဤအချက်သည် ဘုရားသားသမီးများအား ဘုရားသခင်၏ နားထောင်တော်မူခြင်းနှင့် တုန့်ပြန်အဖြေပေးခြင်းဖြစ်ရာ ယုံကြည် သူအတွက် အာမခံချက်တစ်ခုဖြစ်သည်။

▣ “သီလျှင်” First Class Conditional Sentence ဖြစ်သည်။ (ean နှင့် Indicative၊ A.T.Robertson ၏ Word Picture’s in the New Testament, P.243 ကိုရှု။) ကျမ်းရေးသူ၏ ရှုထောင့်အမြင်နှင့်ရေးသားသည့် ရည်ရွယ်ချက်အတွက် မှန်ကန် ကြောင်း မှတ်ယူရသည်။ တမူထူးသော Conditional Sentence တခုဖြစ်သည်။

- ၁။ ei အစား ean ကိုအသုံးပြုခြင်း၊ (တမန်တော် ၈:၃၁, ၁သက် ၃:၈)
- ၂။ ean ကို Third Class Conditional အတွက် သာမန်သဒ္ဒါတည်ဆောက်မှုအတွက် Subjunctive (တောင်းခြင်း) ကိုဆက်စပ်ထားသည်။
- ၃။ အခဏ်းငယ် ၁၄ နှင့် ၁၆ တွင် Third Class Conditional ကို အသုံးပြုထားသည်။
- ၄။ သီသြလော်ဂျီသဘော၌ ခရစ်ယာန်များ ဆုတောင်းခြင်းသည် ဘုရားသခင်၏အလိုတော် (၁၄) နှင့် ယေရှုနာမတော် (၁၃) တို့နှင့် ဆက်စပ်မှုရှိသည်။

ကျမ်းချက် ၅:၁၆-၁၇ ညီအစ်ကိုချင်းသည် သေပြစ်မသင့်သော ဒုစရိုက်ကိုပြုမိသည်ကို တစုံတယောက်သော သူသည်မြင်လျှင် ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကိုမပြုသော သူတို့အဘို့အလို၌၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော် မူ မည်။ သေပြစ်မသင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွတ်စေခြင်း၌ ဆုတောင်းရမည်ဟု ငါမဆို။ မတရားသော အမှု မည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သော ဒုစရိုက်ရှိ၏။

၅:၁၆ “ညီအစ်ကိုချင်းသည် သေပြစ်မသင့်သော ဒုစရိုက်ကိုပြုမိသည်ကို တစုံတယောက်သောသူသည်မြင်လျှင်” ယောဟန်က အပြစ်အမျိုးအစား အချို့ကိုတင်ပြထားသည်။ အချို့ယူဆသည်မှာ တစုံတယောက်၏ (၁) ဘုရားသခင်နှင့်မိတ်သဟာယ (၂) အခြားယုံကြည်သူများနှင့် မိတ်သဟာယ (၃) ဤလောကနှင့် မိတ်သဟာယတို့နှင့်ဆက်စပ်သည်။ အမြင့်ဆုံးသောအပြစ်မှာ ယေရှုခရစ်တော်အား ယုံကြည်ရန် ငြင်းပယ်ခြင်းဖြစ်သည်။ ဤအပြစ်က အဆိုးဆုံးအခြေအနေ သေခြင်းသို့ဦးတည်သည်။ W.T.Conner က ‘Christian Doctrine’ ၌ တင်ပြသည်မှာ

ဤမယုံကြည်ခြင်းသည် ခံယူချက်တခု သို့မဟုတ် တိကျခိုင်မာမှုတခုကိုလက်ခံရန် ငြင်းပယ်သည့် အနက်အဓိပ္ပါယ်ဖြစ်သည်။ ဤ မယုံကြည်ခြင်းသည် ကျင့်ဝတ်တခုနှင့် ဝိညာဉ်အလင်းကို ငြင်းပယ်ရာ အထူးသဖြင့် ယေရှုခရစ်တော်အားဖြင့် ထင်ရှားသည့်အလင်းကိုငြင်းပယ်သည်။ ယေရှုခရစ်တော်အားဖြင့် မိမိကိုယ်ကိုနောက်ဆုံး ထင်ရှားတော်မူသော ဘုရားသခင်ကိုငြင်းပယ်သည်။ ထိုငြင်းပယ်ခြင်းသည် သေချာ၍လိုလိုလားလားပင် ဖြစ်လာသောအခါ သေခြင်းသို့ဦးတည်သော အပြစ်ဖြစ်လာသည် (၁ယော ၅:၁၃-၁၇)။ ကျင့်ဝတ်တရား၌ မိမိကိုယ်ကိုအဆုံးစီရင်သည်သို့ဖြစ်လာသည်။ မိမိ၏ဝိညာဉ်မျက်လုံးကို မိမိဖါသာဖောက်ထုတ်ခြင်းလည်းမည်သည်။ အလွန်စံချိန်မြင့်သော အလင်းပေးခြင်းမှတစ်ပါး မမြင်နိုင်တော့ပြီ။ ခရစ်တော်ကို ဘုရားသခင်၏ဖွင့်ပြခြင်းမှန်းသိလျှက်နှင့် တမင်တကာ ရည်ရွယ်ငြင်းပယ်ခြင်းသာလျှင်ဖြစ်သည်။ ဤအချက်သည် အဖြူအမည်းသံကွဲရန် အလို၌၊ ခေါ်ယူခြင်းသက်သက်ဖြစ်သည် (PP.135-136)။

☐ “လျှင်” Third Class Conditional ဖြစ်၍ ဖြစ်နိုင်စွမ်းသော လုပ်ဆောင်မှုဖြစ်သည်။ အခဏ်းငယ် ၁၆က ကျွန်ုပ်တို့၏ ယုံကြည်မှု မိတ်သဟာယချင်းတို့ကို ဆုတောင်းပေးရန်အထူးပြုသည်။ (ဂလာတီ ၆:၁, ယာကုပ် ၅:၁၃-၁၈) အချို့ကလည်း မှားယွင်းသောဆရာများကို ရည်ညွှန်းသည်ဟု မြင်သည်။ (၂ပေ ၂)

အထူးဆွေးနွေးချက်ခေါင်းစဉ် “သေပြစ်သင့်သောအပြစ်ဟူသည်အဘယ်နည်း”?

က။ အနက်ဖွင့်ပြခြင်းဆိုင်ရာ သုံးသပ်ချက်များ၊

၁။ ၁ယော၏သမိုင်းကြောင်းအနေအထားနှင့် သင့်တင့်သော အထောက်အထား ဆက်နွယ်မှုရှိရပါမည်။

က။ အသင်းတော်များအတွင်း၌ Gnostic ဆရာများရှိနေခြင်း (၂:၁၉,၂၆, ၃:၇, ၂ယော ၇)

(၁) “ Cerinthian ” Gnostic တို့သွန်သင်သည်မှာ လူဖြစ်သောယေရှုက ခရစ်တော်၏ဝိညာဉ်ကို

ဗတ္တိဇံခံခြင်း၌ ရရှိ၍ကားတိုင်၌ ရိုက်ထားခြင်းမခံမီ ထိုခရစ်တော်၏ဝိညာဉ်ပြန်ထွက်သွားသည် ဟု ဆိုသည် (၅:၆-၈)။

(၂) docetic Gnostics တို့ကမူ ယေရှုသည် ဘုရားဝိညာဉ် ဖြစ်၍ လူသား လုံးဝ မဟုတ်ဟုဆိုသည်(၁:၁-၃)။

(၃) ဒုတိယရာစုနှစ်အရေးအသားများမှ ဘော်ပြချက်အရ Gnosticism ၌ လူ့ခန္ဓာနှင့်စပ်လျဉ်း၍ အမြင်နှစ်မျိုးရှိကြောင်းတွေ့ရသည်။

(က) စိတ်ထဲ၌ ကယ်တင်ခြင်းနှင့် ဆိုင်ရာ အမှန်တရား ကို ရှာဖွေတွေ့ ရှိသွားပါက ဤခန္ဓာသည် ဝိညာဉ်နယ်ပယ် နှင့် မအပ်စပ် လေတော့ရာ ဆန္ဒရှိ သည်အတိုင်း လုပ်နိုင်ပြီဖြစ်သည်။ ၎င်းကို ကိုယ်ကျင့်တရား မလိုခြင်း၊ သို့မဟုတ် ကိုယ်ကျင့်တရား ပျက်ပြားခြင်း အဖြစ် ရည်ညွှန်းသည်။

(ခ) အခြား အုပ်စုကမူ ဤခန္ဓာသည် မကောင်းမှုတို့စွဲမြဲနေလေရာ ခန္ဓာ၏တောင်းဆိုမှု မှန်သမျှ ချုပ်တီးခြီးခြီးရမည်ဟုဆိုသည်။ ၎င်းကို ascetic Gnostic ဟုခေါ်သည်။

ခ။ ဤမှားယွင်းသောဆရာများ အသင်းတော်မှထွက်ခွာသွားကြသော်လည်း (၂:၁၉) ၎င်းတို့၏လွှမ်းမိုးမှုက ရှိရစ်ဆဲဖြစ်သည်။

၂။ ကျမ်းတစောင်လုံး၏ ရေးသားဟန်အဆက်အစပ်များနှင့်ပတ်သက်၍ သင့်တင့်သော အထောက်အထားရှိရပါမည်။

က။ ၁ယောသည် မှားယွင်းသောသွန်သင်ချက်များအားတိုက်လှန်၍ စစ်မှန်သောယုံကြည်သူတို့၏ အာမခံချက်အတွက်ရေးသားသည်။

ခ။ ယုံကြည်သူစစ်မှန်ကြောင်း စစ်ကြောရာတွင် ရည်ရွယ်ချက်နှစ်ခုကို မြင်နိုင်သည်။

(၁) ခံယူယုံကြည်ချက်

(က) ယေရှုသည်လူသား ဧကန်ဖြစ်သည်။ (၁:၁-၃, ၄:၁၄)

(ခ) ယေရှုသည် ဘုရားဧကန်ဖြစ်သည်။ (၁:၂, ၅:၂၀)

(ဂ) လူတို့သည်အပြစ်ရှိ၍ သန့်ရှင်းသောဘုရားက လုပ်ဆောင်ပေးရန်ဖြစ်သည်။ (၁:၆,၁၀)

(ဃ) လူတို့အားအပြစ်လွတ်ပြီးဖြစ်၍ ဘုရားနှင့်ပြန်လည်သင့်မြတ်စေရန်

i. ယေရှု၏အသေခံခြင်း (၁:၇, ၂:၁-၂, ၃:၁၆, ၄:၉-၁၀,၁၄, ၅:၆-၈)

ii. ယေရှု၌ယုံကြည်ခြင်း (၁:၉, ၃:၂၃, ၄:၁၅, ၅:၁, ၄-၅, ၁၀-၁၂,၁၃)

(၂) လက်တွေ့အသက်တာ (အပြုသဘော)

(က) နာခံလိုက်လျှောက်သောအသက်တာ (၂:၃-၅, ၃:၂,၂၄, ၅:၂-၃)

(ခ) မေတ္တာနှင့်ပြည့်စုံသောအသက်တာ (၂:၁၀, ၃:၁၁,၁၄,၁၈,၂၃, ၄:၇, ၁၁-၁၂, ၁၆-၁၈, ၂၁)

(ဂ) ခရစ်တော်ကဲ့သို့ သော အသက်တာ (ဒုစရိုက်ကိုရှောင်ခြင်း၊ ၁:၇, ၂:၆,၂၉, ၃:၆-၉, ၅:၁၈)

- (ဃ) ဒုစရိုက်ကိုအောင်နိုင်သောအသက်တာ (၂:၁၃,၁၄, ၄:၄, ၅:၄)
- (င) ထိုသူတို့၌ တည်နေသောနှုတ်ကပတ်တော် (၁:၁၀, ၂:၁၄)
- (စ) ထိုသူတို့၌ ဝိညာဉ်တော်ကိန်းဝပ်ခြင်း (၃:၂၄, ၄:၄-၆,၁၃)
- (ဆ) အဖြေရသောဆုတောင်းချက် (၅:၁၄-၁၅)
- (၃) လက်တွေ့အသက်တာ (အပျက်သဘော)
 - (က) ဒုစရိုက်ကိုပြုသောအသက်တာ (၃:၈-၁၀)
 - (ခ) မုန်းတီးမှုနှင့် ပြည့်သောအသက်တာ (၂:၉,၁၁, ၃:၁၅, ၄:၂၀)
 - (ဂ) နာခံမှုမရှိသောအသက်တာ (၂:၄, ၃:၄)
 - (ဃ) လောကကိုချစ်ခြင်း (၂:၁၅-၁၆)
 - (င) ခရစ်တော်ကိုငြင်းပယ်ခြင်း (ခမည်းတော်နှင့်သားတော်ကိုငြင်းပယ်ခြင်း၊ ၂:၂၂-၂၃, ၄:၂-၃, ၅:၁၀-၁၂)

၃။ ဆက်စပ်မှုရှိသော ကျမ်းချက်များမှ အထူးအချက်အလက်များနှင့်ပတ်သက်၍ သင့်တင့်သောအထောက်အထား ရှိရပါမည်။

- က။ အခဏ်းငယ် ၁၆မှ ညီအစ်ကိုသည် သေပြစ်သင့်သော ဒုစရိုက်၊ သေပြစ်မသင့်သော ဒုစရိုက် နှစ်မျိုးလုံးနှင့် ပတ်သက်သလော?
- ခ။ ထိုမှားယွင်းသူတို့သည် အသင်းတော်၌ အသင်းသားဖြစ်ခဲ့ဖူးသလော (၂:၁၉)?
- ဂ။ အောက်ပါအချက်တို့မှ ကျမ်းအဆက်အစပ် ထူးခြားချက်များအဘယ်နည်း?
 - (၁) article မပါသော “အပြစ်ဒုစရိုက်” ?
 - (၂) Thrid Class Conditional နှင့် Aorist Active Subjunctive ကဲ့သို့သောကြိယာ

“မြင်ခြင်း”

- ဃ။ အပြစ်သားဖြစ်သောတစ်စုံတစ်ယောက်၌ ကိုယ်တိုင်နောင်တမရပဲလျှက် ထိုသူ ထာဝရအသက်ရဘို့ရန် (Z0E) အခြားယုံကြည်သူတစ်ဦးက ဆုတောင်းပေးနိုင်သလော (ယာကုပ် ၅:၁၅-၁၆)?
- င။ အခဏ်းငယ် ၁၇သည်မည်သည့်အပြစ်အမျိုးအစားနှင့်ဆက်နွယ်သနည်း (သေပြစ်သင့်ခြင်း၊ မသင့်ခြင်း)?

- ခ။ သီဩလော်ဂျီဆိုင်ရာပြဿနာများ၊
 - ၁။ ဘာသာပြန်သူတစ်ဦးသည် ဤကျမ်းချက်ကို အောက်ပါအချက်များနှင့်ဆက်စပ်သင့်သလော?
 - က။ ခရစ်ဝင်ကျမ်းမှ “မဖြည့်လွှတ်နိုင်သောအပြစ်”
 - ခ။ ဟေဗြဲ ၆ နှင့် ၁၀ မှ တကြိမ်တခါမြည်းစမ်းဖူးသူ
 - ၁ယော၏ ကျမ်းအဆက်အစပ်များအရ သခင်ယေရှု၏ နေ့ရက်ကာလမှ ဖါရိုရှဲတို့အား ညွှန်းသည့် မဖြည့်လွှတ်နိုင်သော အပြစ် နှင့် လည်းကောင်း (မသဲ ၁၂:၂၂-၃၇ , မာကု ၃:၂-၂၉) ဟေဗြဲ ၆ နှင့် ၁၀ မှ မယုံကြည်သော ယုဒလူတို့နှင့် လည်းကောင်း အပြိုင် တူညီမှုရှိပုံရသည်။ ဤအုပ်စုသုံးစုလုံးက (ဖါရိုရှဲများ၊ မယုံကြည်သော ယုဒလူများ၊ နှင့် Gnostic ဆရာများ) သတင်းကောင်း ကို ရှင်းလင်းစွာ ကြားသည့်တိုင် ရစ်တော်အားလက်ခံရန် ငြင်းဆန်လေသည်။

၂။ မျက်မှောက်ခေတ် ခံယူချက်အသီးသီးတို့မှ ဤကျမ်းချက်အတွက် သီဩလော်ဂျီကွန်ရက်မေးခွန်းရှိသင့်သလော? Evangelicalism ၌ ခရစ်ယာန်အသက်တာ အစပြုခြင်း ကို အလွန်အထူးပြု၍ စစ်မှန်သော ယုံကြည်ခြင်း၏ သက် သေဖြစ်သော အသက်တာပိုင်းကို လျစ်လျူရှုတတ်သည်။ မျက်မှောက်ခေတ် သီဩလော်ဂျီဆိုင်ရာ မေးခွန်းများက ပထမ ရာစုနှစ် ခရစ်ယာန်များ ကြားလျှင် ထိတ်လန့်မည် အမှန်ဖြစ်သည်။ ယနေ့ ကျမ်းကိုးကျမ်းကား အထောက်အထား ကိုသာ အလိုရှိကြရာ ကျိုးသင့် ကြောင်းသင့် ကိုယ်ပိုင် ကောက်ချက်ချခြင်း၊ သို့မဟုတ် ဂိုဏ်းဂနခံယူချက် အဖြစ်ပြုလေသည်။ ကျွန်ုပ်တို့၏သီဩလော်ဂျီ ဆိုင်ရာမေးခွန်းများ၊ ကွန်ရက်များနှင့်ကွဲပြားချက်များက ကျွန်ုပ်တို့၏ မလုံခြုံသောအနေအထားကို ပေါ်လွင်နေစေသည်။ ယနေ့ကျွန်ုပ်တို့က သမ္မာကျမ်းစာထက် အကြောင်းအရာနှင့် ရှင်းလင်းချက်ကိုသာ

၍ နှစ်သက်ကြရာ ကျွန်ုပ်တို့၏ Systematic Theology ၌ သမ္မာကျမ်းအပိုင်းအစလေးတခုကို ယူ၍ ခံယူချက်ကြီးကြီးမားမား တခုအသွင် ပုံကြီးချဲ့တတ်လေသည်။

မသဲ ၇ နှင့် မာကု ၇ မှ ယေရှု၏စကားတော်များမှာ ကနဦးအသင်းတော်အတွက် လုံလောက်မှုရှိနေသည်။ သခင် ယေရှုက တပည့်တော်များအားရှာဖွေရာ၌ ရေရှည်အသက်တာပိုင်းယုံကြည်ချက်ပေါ်မူတည်၍ ဆုံးဖြတ်ချက်ချရုံမျှ အဆင့်၊ စိတ်ခံစားမှုအလျောက် တုန့်ပြန်ယုံကြည်ချက်မျိုးအပေါ်၌ မဟုတ်ပါ (မသဲ ၁၃:၁၀-၂၃, ယော ၈:၃၁-၅၉)။ ခရစ်ယာန်အသက်တာသည် အတိတ်၌ကျန်ရစ်ခဲ့သော အရာတို့၌သာ ရပ်တည်ချက်မျိုးမဟုတ်ပဲ ဆက်လက်၍ရှိမြဲ ဖြစ်သော နောင်တ၊ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် စွဲမြဲစွာ မသွေဖည်ခြင်းတို့ရှိရပါမည်။ ခရစ်ယာန်အသက်တာဟု သည် ကောင်းကင်ဝင်ခွင့် လက်မှတ်တစောင်မျှသာမဟုတ်ပါ။

၃။ သေပြစ်သင့်သော ဒုစရိုက်ဟူသည် ခန္ဓာသေခြင်း ကို ရည်ညွှန်းသလော! သို့တည်းမဟုတ် ထာဝရသေခြင်း ကိုရည် ညွှန်းသလော! ယောဟန်က Z0C ကို ဤကျမ်းချက် ၌ အသုံးပြုထားရာ ထာဝရသေခြင်းကို ရည်ညွှန်းခြင်းနှင့် ခြား နားပါမည်။ ဖြစ်နိုင်ဘွယ်ရှိသည်မှာ ဘုရားသခင်က ဒုစရိုက်ပြုသော မိမိသားသမီးကို အိမ်ပြန်ခေါ်ခြင်းလော? (ခန္ဓာ သေခြင်း) ဤ ကျမ်းချက်နှင့် ဆက်နွယ်မှုရှိသည်မှာ (၁) ယုံကြည်သူ အသိုင်းအဝိုင်း၏ ဆုတောင်းပေးခြင်း နှင့် (၂) ကျူးလွန်သူတိုင်း ၏ ကိုယ်တိုင် နောင်တရခြင်းက ယုံကြည်သူတို့နှင့် ပြန်လည် စုစည်းစေသော်လည်း ယုံကြည်သူများထံ၌ ရှိနေလျက်ပင် အသက်တာ ၌ ဆက်လက်၍ ဒုစရိုက်ကို ကျူးလွန်နေလျှင် ဖြစ်လာမည့် ရလဒ်သည် အချိန်မတိုင်မီ သို့မဟုတ် ခန္ဓာအိမ်ကို စောစီးစွာ စွန့်ခွာခြင်း သာ ဖြစ်ပါသည်။ (‘When Critics Ask’ by Norman Geisler and Thomas Howe, p.541)

▣ “ဘုရားသခင်သည်ထိုသူအားအသက်ကိုပေးတော်မူသည်” ဤနေရာမှ သီသြလော်ဂျီဆိုင်ရာ နှင့် ဝေါဟာရအရင်းအမြစ် ပြဿနာသည် “အသက်” (Z0C) အသုံးအနှုံး၏အနက်အဓိပ္ပါယ်၌ဖြစ်သည်။ သာမန်အားဖြင့် ယောဟန်က ၎င်းကို ထာဝရအသက် အဖြစ် ရည်ညွှန်းလေ့ရှိသော်လည်း ဤကျမ်းဆက်စပ်မှုအရ ပြန်လည်ကျန်းမာရခြင်း သို့မဟုတ် အပြစ်လွတ်ခြင်းကို ဆိုလိုဟန်ရှိသည်။ (ယာကုပ် ၅:၁၃-၁၅ မှ ယာကုပ်သုံးသော “ကယ်ဆယ်ခြင်း” ကဲ့သို့) ဆုတောင်းပေးသောသူကို ညီအစ်ကိုဟုခေါ်ခြင်းကပင် ထိုသူ သည် ယုံကြည်သူဖြစ်ကြောင်းထင်ရှားသည်။ (ယောဟန်က ၎င်း၏စာရှုသူတို့အတွက် သုံးသောကိုယ်ပိုင်အသုံးအနှုံး) ၅:၁၇ အပြစ်ဟူသမျှကြောက်မက်ဘွယ်ဖြစ်သော်လည်း နောင်တရလျှင် ထိုအပြစ်ရှိသမျှအတွက် လွတ်ခြင်းအခွင့်ရှိသည်။ (အစပြုခြင်း၊ မာကု ၁:၁၅, တမန်တော် ၂၀:၂၁, အစဉ်မပြတ်၊ ၁ယော ၁:၉) မယုံကြည်သည့် အပြစ်မှလွဲ၍ယေရှုခရစ်ကို ယုံကြည်ခြင်း၌တည်လေ သည်။

ကျမ်းချက် ၅:၁၈-၂၀ ဘုရားသခင်သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူသည် မိမိကိုမိမိစောင့်ရှောက်သဖြင့် မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။ ငါတို့ သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်လက်၌ရှိကြသည်ကို၎င်း၊ ငါတို့သိကြ ၏။ ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အားပေးတော်မူ သည်ကို လည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်း၊ ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည် မှန်သောဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။

၅:၁၈ “ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို” Perfect Passive Participle ဖြစ်သည်။ ၃:၆ နှင့် ၉ ကို အဖြူအမည်း ကွဲကွဲပြားပြားနားလည်စေသည်။ ထာဝရအသက်၌ သတိပြုမိဘွယ်ရာ ဝိသေသအသွင်တို့ရှိလေသည်။ ကောင်းသောအသက်တာ မလိုအပ်သည့် မိစ္ဆာဆရာများ၏ အသက်ရှင်မှုပုံစံ၌ မပြောင်းလဲသေးသေ ၎င်းတို့၏နှလုံးသားကို မြင်ရသည် (မသဲ ၇)။ ယောဟန်က မှားယွင်းသောဆရာများအား နှစ်မျိုးခွဲခြားလိပ်မူသည်။ တမျိုးက ဒုစရိုက်အပြစ်ကို အလျှင်းမပတ်သက်ရန်ကြိုးစား၍ (၁: ၈- ၂:၁) နောက်တမျိုးကမူ ဒုစရိုက်အပြစ်အတွက် အားပေးပြန်သည်။ (၃:၄-၁၀ နှင့် ဤနေရာ) အပြစ်ကိုအစပြုဝန်ခံသည်သာမက

အစဉ်ဝန်ခံဖို့ဖြစ်သည်။ ဒုစရိုက်အပြစ်ဟူသည် ပြဿနာဖြစ်၍ ပြဿနာတစ်ခုဖြစ်၍ ဆက်လက်၍ရှိနေဦးမည့်ပြဿနာတစ်ခုဖြစ်သည်။ (၅: ၂၁)

Bruce Metzger ၏ A Textual Commentary of the Greek New Testament (P.718) ၌ “ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူ” ဟူသော စာစု၌ အခြေပြု၍ ရည်ညွှန်းမှုကို အောက်ပါအတိုင်း စဉ်းစားကြသည်။

၁။ ယေရှု auton နှင့် အံဝင်ဂွင်ကျသည်။ (A*, B*)

၂။ ယုံကြည်သူများ eauton နှင့် အံဝင်ဂွင်ကျသည်။ (à, A‘)

UBS4 က #၁ ကို B အဆင့်ပေးထားသည်။ (သေချာလှနီးပါး)

☐ “ငါတို့သိကြ၏” ၅:၁၃ ၌ ဒုတိယစာပိုဒ်မှ မှတ်စုကိုရှု။

☐ “ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူသည် မိမိကိုမိမိစောင့်ရှောက်သဖြင့်” ပထမကြိယာသည် Aorist Passive Participle ဖြစ်ရာ ဝိညာဉ်တော်အားဖြင့် ပြီးပြည့်စုံသော စုံလင်သည့် လုပ်ဆောင်မှုတစ်ခုကို နားလည်စေသည်။ (ရောမ ၈:၁၁)

ဒုတိယကြိယာသည် Present Active Indicative ဖြစ်၍ “ထိုသူကို” (auton) နှင့်တွေ့ရသည်။ တိုက်ရိုက်ဆိုရသော် “ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူကို ဆက်လက်၍ စောင့်ရှောက်သဖြင့်” ဟု နားလည်ရသည်။ ယုံကြည်သူ၌ ခရစ်တော်၏အစဉ်တည်မြဲမှု ကို ရည်ညွှန်းသည်။ ဤအနက်ပြန်ခြင်းက ရှေးဂရိကျမ်းဂန် A* နှင့် B* အတိုင်းဖြစ်၍ ခေတ်သုံးကျမ်း NASB, RSV နှင့် NIV တို့တွင် တွေ့ရသည်။

ကျမ်းဂန် à နှင့် A‘ ၌ အခြား နာမ်စားဖြစ်သော “မိမိကိုယ်မိမိ” (eauton) ကို အသုံးပြုထားရာ “ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူသည် မိမိကိုယ်မိမိစောင့်ရှောက်ရန် တာဝန်ရှိကြောင်း” နားလည်စေသည်။ ဤနေရာ၌သုံးသော ကြိယာ “ဖြစ်ဘွားခြင်း” ကို မည်သည့်နေရာ၌မျှ သခင်ယေရှုအတွက် မသုံးထားပေ။ ယုံကြည်သူအတွက် ကိုယ်တိုင်ကို ညွှန်းသည့် နာမ်စားပုဒ်ကို ၃:၇ နှင့် ၅:၂၁ ၌ တွေ့ရသည်။ ၎င်းအချက်ကို ခေတ်သုံးကျမ်း KJV နှင့် ASV တို့၌တွေ့ရသည်။

- ☐ NASB - “မာရ်နတ်သည် ထိုသူကိုမထိမခိုက်”
- NKJV - “ဆိုညစ်သူသည် ထိုသူကို မထိမခိုက်”
- NRSV - “မာရ်နတ်သည် ထိုသူကို မထိမခိုက်”
- TEV - “မာရ်နတ်သည် ထိုသူကို မထိမခိုက်နိုင်ရာ”
- NJB - “မာရ်နတ်သည် ထိုသူကို မချုပ်ထိန်း”

Present Middle Indicative ဖြစ်ပြီး မာရ်နတ်သည် ဆင်းသက်၍ထိုသူကို ထိန်းချုပ်ကိုင်တွယ်မှု မပြုနိုင်တော့ကြောင်းဆိုလိုသည်။ ယောဟန်ရေးသည့် စာစောင်တို့၌ ဤအသုံးအနှုန်းကို ခရစ်ဝင်ကျမ်း ၂၀:၁၇ တွင်တွေ့ရသည်။ သမ္မာကျမ်း၏ ဘော်ပြချက်အရ သော်လည်းကောင်း၊ တွေ့ကြုံမှုအားဖြင့်လည်းကောင်း ယုံကြည်သူ၌ သွေးဆောင်ခံရမှုက ရှိဆဲဖြစ်ကြောင်း ထင်ရှားသည်။ ဤ စာစု အနက်နှင့် စပ်လျဉ်း၍ အဓိက ခံယူချက် သုံးမျိုးတွေ့ရသည်။

၁။ ယုံကြည်သူတို့သည် ပညတ်တရားအားလွန်ကျူးခြင်း အပေါ်အခြေပြုသည့် မာရ်နတ်၏စီရင်ခြင်းမှလွတ်မြောက်ပြီဖြစ်သည်။ (ဖြောင့်မတ်ခြင်း)

၂။ ကျွန်ုပ်တို့အတွက် သခင်ယေရှုဆုတောင်းပေးနေသည်။ (၁ယော ၂:၁, လုကာ ၂၂: ၃၂-၃၃)

၃။ စာတန်သည် ကျွန်ုပ်တို့ထံမှ ကယ်တင်ခြင်းအား လုယူဖျက်ဆီးခြင်း မပြုနိုင် (ရောမ ၈:၃၁-၃၉) သော်လည်း အသက်တာ၌ ဘုရားသခင်၏ သက်သေတို့ကို ရှုတ်ထွေးစေပြီး ၁၆-၁၇ အရ ဤလောကမှ စောစီးစွာ ထွက်ခွာသွားစေသည်။

၅:၁၉ “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း” ယေရှုခရစ်တော်၌ရှိသော ယုံကြည်သူ၏ အာမခံချက်အပေါ်ရဲရင့်ခြင်း ဖြစ်သည် (၄:၆)။ ခပ်သိမ်းသောအမှုတို့သည် အံ့ဘွယ်သော သမ္မာတရား၌သာ အခြေပြုသည်။ (၁:၃) ၅:၁၃ မှ မှတ်စုကိုရှု။

☐ “လောကီသားအပေါင်းတို့သည် မာရ်နတ်လက်၌ရှိကြသည်ကို၎င်း” Present Middle (deponent) Indicative ဖြစ်သည် (ယော ၁၂:၃၁, ၁၄:၃၀, ၁၆:၁၁, ၂ကော ၄:၄, ဇဖက် ၂:၂, ၆:၁၂)။ (၁) အာဒံ၏အပြစ် (၂) စာတန်၏ပုန်ကန်မှု (၃) အပြစ်ကျူး လွန်ရန် တဦးချင်း၏ရွေးချယ်မှု မှ တဆင့်ဖြစ်တည်သောအရာဖြစ်သည်။

၅:၂၀ “ဘုရားသခင်၏သားတော်သည် ကြွလာ၍” Present Active Indicative က ဘုရားသားတော်၏ လူ့ဇာတိခံခြင်းကို အတည်ပြုသည်။ ဘုရားက လူ့ဇာတိခံရယူခြင်း၌ ဤဇာတိခံရအား ဆိုးယုတ်သည့်အရာ အဖြစ်ရှုမြင်သော Gnostic ဆရာတို့အတွက် ကြီးစွာသော ပြဿနာပင်ဖြစ်သည်။

☐ “သိသောဉာဏ်ကို ငါတို့အားပေးတော်မူသည်” နောက်ထပ် Perfect Active Indicative ဖြစ်သည်။ ဘုရားသခင်အား ထိုးထွင်းသိမြင် သောဉာဏ်ကို သခင်ယေရှုက ထောက်မထားသည်။ ယေရှုက မိမိ၏အသက်တာ၊ သွန်သင်မှု၊ လုပ်ဆောင်မှု၊ အသေခံခြင်းနှင့် ထမြောက်ခြင်းဖြင့် ဘုရားသခင်အားထင်ရှားစေသည်။ ကိုယ်တော်သည် အသက်ရှင်သော နှုတ်ကပတ်တော်ဖြစ်၍ ကိုယ်တော်နှင့်ကွာ၍ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင်ပါ (ယော ၁၄:၆, ၁ယော ၅:၁၀-၁၂)။

☐ “ငါတို့သိကြ၏” မှတ်စုအပြည့်အစုံကို ၅:၁၃၏ ဒုတိယအပိုဒ်တွင်ရှု။

☐ “မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်း၊ ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည် မှန်သောဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏” ပထမစာစုသည် ခမည်းတော်ဘုရားကို ရည်ညွှန်း၍ (အထူး ဆွေးနွေးချက် ၆:၅၅ နှင့် ယော ၁၇:၃ ကိုရှု။)

ဒုတိယစာစုမှ “မှန်သောဘုရားသခင်” ကို အတည်ပြုရန် ခက်ခဲမှုရှိသည်။ ကျမ်းအဆက်အစပ် အရ ခမည်းတော်ကို ရည်ညွှန်းခြင်းဖြစ်ဟန်ရှိသော်လည်း သီဩလော်ဂျီသဘောအရ သားတော်ကို ရည်ညွှန်းနိုင်သည်။ ယောဟန်၏ စာစောင်တို့၌ သဒ္ဒါဖွဲ့စည်းမှု၌ သဲကွဲမှုမရှိခြင်းကို တမင်ရည်ရွယ်ဟန်ရှိရာ တချက်သည်ခမည်းတော်ဖြစ်၍ ဒုတိယအချက်သည် သားတော်ဖြစ်ပါသည် (၁:၂)။ ခမည်းတော်နှင့်သားတော်၏ ဘုရားဖြစ်ခြင်းနှင့် မှန်ကန်ခြင်း (သမ္မာတရား) က သီဩလော်ဂျီဆိုင်ရာ ရည် ရွယ်မှုဖြစ်ပါသည် (ယော ၃:၃၃, ၇:၂၈, ၈:၂၆)။ နာဇရက်မြို့သားယေရှုသည် ဘုရားဖြစ်ကြောင်း ဓမ္မသစ်က အခိုင်အမာအတည်ပြု သည် (ယော ၁:၁၁, ၂၀:၂၈, ဖိလိပိ ၂:၆, တိတု ၂:၁၃ နှင့် ဟေဗြဲ ၁:၈)။ Gnostic ဆရာတို့ပင်လျှင် ယေရှု၏ဘုရားဖြစ်ခြင်း (အနည်းဆုံးအဆင့် ဘုရားဝိညာဉ်တော်ကိန်းဝပ်ကြောင်း) ကို အတည်ပြုပါသည်။

ကျမ်းချက် ၅:၂၁ “ချစ်သားတို့ ရုပ်တုဆင်းတုကို ကြည့်ရှောင်ကြလော့”

- ၅:၂၁ NASB - “ရုပ်တုဆင်းတုကို သတိချပ်ကြလော့”
- NKJV, NRSV - “ရုပ်တုဆင်းတုကို ကြည့်ရှောင်ကြလော့”
- TEV - “မှားသော ဘုရားတို့မှ ကြည့်ရှောင်ကြလော့”
- NJB - “မှားသော ဘုရားတို့အား ဆန့်ကျင်သတိပြုကြလော့”

Aorist Active Imperative က အခြေခံကျသော သမ္မာတရားကို အထူးပြုသည်။ သန့်ရှင်းသူအသက်တာ (၃:၃) ၌ ပါဝင်လှုပ်ရှား ဖြစ်သော ယုံကြည်သူ၏အခြေအနေကို ရည်ညွှန်း၍ ယေရှုခရစ်တော်၌ မွေ့လျော်ပြီး သောအသက်တာဖြစ်သည်။ (ဧဖက် ၁:၄, ၁ပေ ၁:၅) ရုပ်တုဆင်းတုဟူသော ဝေါဟာရ (ယောဟန်က နှစ်ကြိမ်အသုံးပြုထားရာ ဤနေရာနှင့် ဗျာဒိတ် ၉:၂၀ တွင်တွေ့ရသည်။) သည် မှားယွင်းသော ဆရာတို့၏ သွန်သင်မှုနှင့် အသက်တာကို ဆက်စပ်ရည်ညွှန်းခြင်း၊ သို့တည်းမဟုတ် ပင်လယ်သေကျမ်းစာလိပ်မှ ဤ အသုံးအနှုန်းကို “အပြစ်” အနက်အဓိပ္ပါယ်ဆောင်ရာ ဤရုပ်တုနှင့် အပြစ်ဒုစရိုက်ကို တူညီသောအနက်အဓိပ္ပါယ်အဖြစ် နားလည်ရသည်။

အထူးဆွေးနွေးရန်မေးခွန်းများ။

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်ရာ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါသည်။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါသည်။

- ၁။ ခရစ်တော်ရှိသော ယုံကြည်သူ၏ အာမခံချက်အား စစ်ကြောချက်သုံးခုကိုဘော်ပြပါ။
- ၂။ အခန်းငယ် ၆ နှင့် ၈ မှ “ရေ” နှင့် “သွေး” ဝေါဟာရ၏ ရည်ညွှန်းချက်မှာ အဘယ်နည်း?
- ၃။ မိမိတို့သည် ယုံကြည်သူအမှန်ဖြစ်ကြောင်း သိနိုင်သလော?
- ၄။ သေပြစ်သင့်သော ဒုစရိုက်သည် အဘယ်နည်း? ဤဒုစရိုက်ကို ယုံကြည်သူများ ကျူးလွန်နိုင်သလော?
- ၅။ သွေးဆောင်ခြင်းတို့မှကင်းလွတ်ရန် ဘုရားသခင်၏တန်ခိုးတော်အားဖြင့်လော! မိမိတို့၏အားစိုက်မှုဖြင့်လော?

ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသော အပိုဒ်ခွဲပြုဇယား

UBS4	NKJV	NRSV	TEV	NJB
နှုတ်ခွန်းဆက်ခြင်း	မြတ်သောသခင်မအား နှုတ်ဆက်ခြင်း		နိဒါန်း	နှုတ်ဆက်ခြင်း
၁-၃	၁-၃	၁-၂ ၃	၁-၃	၁-၃
သမ္မာတရားနှင့်မေတ္တာ	ခရစ်တော်၏ပညတ် တော်၌လျှောက်လှမ်းခြင်း		သမ္မာတရားနှင့်မေတ္တာ	ချစ်ခြင်းမေတ္တာပညတ်
၄-၁၁	၄-၆ လှည့်ဖြားသူအန္တိခရစ် အားသတိပြုခြင်း ၇-၁၁	၄-၆ ၇-၁၁	၄-၆ ၇-၈ ၉-၁၁	၄-၅ ၆ ရန်သူများ ၇-၁၁
နောက်ဆုံးနှုတ်ဆက် ခြင်း	ယောဟန်၏နှုတ်ဆက် စကား		နောက်ဆုံးစကား	
၁၂-၁၃	၁၂-၁၃	၁၂ ၁၃	၁၂ ၁၃	၁၂ ၁၃

နိဒါန်းအတိုချုပ်

ဤ ဒုတိယစာစောင်သည် ပထမစာစောင်၏သတင်းစကားနှင့် ရေးသားဟန်တို့နှင့် ထင်ရှားစွာ ဆက်စပ်မှုရှိနေသည်။ ကျမ်းရေးသူ တဦးတည်းနှင့် ရေးသားချိန်တချိန်တည်းဖြစ်ဘွယ်ရှိသည်။ ပထမရာစုနှစ်မှ တဦးချင်းပေးပို့သည့် ရေးသားဟန်နှင့် ကျမ်းလိပ်တလိပ်၌ ပင် ဝင်ဆန့်သည့်ပမာဏဖြစ်သည်။ ပထမစာစောင်ကို အသင်းတော်များ (အားလုံး) လိပ်မူသကဲ့သို့ ဒုတိယစာစောင်ကို အသင်းတော်တစ်ခုနှင့် သင်းအုပ်အားလိပ်မူထားဟန်ရှိသည်။ (တစ်ဦးချင်းထံပေးပို့သည့် ဓမ္မသစ်ကျမ်းစောင် အများစုမှာလည်း အသင်းတော်တခုလုံးအတွက်ပင်ဖြစ်ပါသည်။) အာရမိုင်းနား (တူရကီ) ၌ ပထမရာစုနှစ် အသက်တာအတွက် အံ့သြဘွယ်သော ပြတင်းတံခါးငယ်သဖွယ် ဖြစ်သည်။

ဖတ်ရှုရန်လမ်းညွှန်တစ်

ဤ စာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်ရာ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်မှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

ကျမ်းတစောင်လုံးအား တစ်ထိုင်တည်းဖတ်ပါ။ ကျမ်းတစောင်လုံး၏ အဓိကဗဟိုပြုချက်ကို သင့်ကိုယ်ပိုင်စကားလုံးဖြင့်ဘော်ပြပါ။

၁။ ကျမ်းတစောင်လုံး၏ အကြောင်းအရာ၊

၂။ စာပေအမျိုးအစား၊

ဖတ်ရှုရန်လမ်းညွှန်နှစ်

ကျမ်းတစောင်လုံးအားတထိုင်တည်းဖတ်ပါ။ အဓိကအချက်အလက်များထုတ်၍ စာတကြောင်းတည်းစီဖြင့်ဘော်ပြပါ။

၁။ ပထမစာစု၏ အကြောင်းအရာ

၂။ ဒုတိယစာစု၏ အကြောင်းအရာ

- ၃။ တတိယစာစု၏ အကြောင်းအရာ
- ၄။ စတုတ္ထစာစု၏ အကြောင်းအရာ
- ၅။ အစရှိသည် ...

ဖတ်ရှုရန်လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

တခဏ်းလုံးကိုတထိုင်တည်းဖြင့် ဖတ်ပါ။ အကြောင်းအရာတို့ကို မှတ်သားပါ။ သင်၏ အကြောင်းအရာခွဲခြားမှုနှင့် ခေတ်သုံးကျမ်းများ၏ အပိုဒ်ခွဲမှုဖြင့် ယှဉ်ကြည့်ပါ။ စာပိုဒ်ခွဲခြင်းအထိ ဝိညာဉ်တော်မှုတ်သွင်းညွှန်ကြားသည် မဟုတ်သော်လည်း မူရင်းကျမ်းရေးသူ၏ ဦးတည် ရည်ရွယ်ချက်၏ သော့ချက်အတိုင်းလိုက်ခြင်းဖြစ်ရာ အနက်ပြန်ခြင်းအတွက်အနှစ်သာရဖြစ်ပါသည်။ စာပိုဒ်တစ်ခုစီတိုင်း၌ အကြောင်းအရာတစ်ခုစီကိုသာ ဦးတည်ထားပါသည်။

- ၁။ ပထမစာပိုဒ်
- ၂။ ဒုတိယစာပိုဒ်
- ၃။ တတိယစာပိုဒ်
- ၄။ အစရှိသည် ...

ကျမ်းချက် အခဏ်းငယ် ၁-၃ အသက်ကြီးသူသည် မြတ်သောသခင်မကိုးကွယ်၍ သားသမီးတို့ကိုးကွယ်ကြားလိုက်ပါ၏။ ငါတို့၌ တည်၍ ငါတို့တွင်အစဉ်မပြတ်ရှိလတ်သော သမ္မာတရားကို သိသောသူ အပေါင်းတို့သည် သခင်မနှင့်သားသမီးတို့၌ မှန်ကန် သော ချစ်ခြင်းမေတ္တာရှိပါ၏။ ခမည်းတော်ဘုရားထံတော်ကင်း၍၊ ခမည်းတော်၏သားတော် ယေရှုခရစ်အထံကင်း၍ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

အခဏ်းငယ် ၁ “အသက်ကြီးသူ” ဤအခေါ်အဝေါ် (presbuteros) ကို ဒုတိယစာစောင်နှင့် တတိယစာစောင် ကျမ်းရေးသူသည် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအဖြစ်အသုံးပြုသည်။ သမ္မာကျမ်းစာ၌ ကျယ်ပျံ့သော အနက်အဓိပ္ပာယ် အထွေထွေရှိသည်။

- ၁။ ခရစ်ဝင်ကျမ်းများက “ချစ်တော်မူသောတပည့်တော်” ဟူသော အဓိပ္ပာယ်မရှင်းလင်းသည့် ဝေါဟာရကိုအသုံးပြုထားသည်။
- ၂။ ပထမစာစောင်သည် အလားတူအနက်အဓိပ္ပာယ်ဖြစ်သည်။
- ၃။ ဒုတိယနှင့်တတိယစာစောင်တွင် “အသက်ကြီးသူ” အခေါ်အဝေါ်ကို အသုံးပြုထားသည်။
- ၄။ အသွင်မပီပြင်သည့်ဗျာဒိတ်ကျမ်းစောင်၌ ကျမ်းရေးသူကို “မိမိစေခံကျွန်ယောဟန်” ဟု ဘော်ပြသည်။

ဤကျမ်းများ၏ ရေးသားသူနှင့်စပ်လျဉ်း၍ ကျမ်းတတ်များအကြား များစွာအခြေအတင်ဆွေးနွေးမှုဖြစ်စေသည်။ ၎င်းတို့အားလုံး၌ ဝေါဟာရအသုံးပြုမှုနှင့် ရေးသားဟန်တို့တွင် တူညီမှုများရှိသလို ခြားနားမှုလည်းရှိကြသည်။ ဤအချက်၌ ကျမ်းစာဆရာတို့၌လက်ခံနိုင်လောက်သော ရှင်းပြချက်မရှိချေ။ ကျွန်ုပ်အနေဖြင့်မူ ဤကျမ်းစောင်အားလုံးကို တမန်တော်ယောဟန်က သာ ရေးသားသည်ဟုအတည်ပြုရာ အနက်ပြန်ခြင်းသဘောသာဖြစ်၍ မှတ်သွင်းခြင်း သဘောနှင့်စပ်၍မဟုတ်ပါ။ အကယ်စင်စစ် သမ္မာကျမ်းစာ၏ အဓိကကျမ်းရေးသူမှာ ဘုရားသခင်၏ဝိညာဉ်တော်သာဖြစ်ပါသည်။ ဤအချက်သည် ကိုးစားထိုက်သောဖွင့်ပြချက်ဖြစ်သော်လည်း မျက်မှောက်၌ ပြုစုရေးသားခြင်း၏ စာပေဖြစ်စဉ်ကိုမူ မသိနိုင်၊ သို့မဟုတ် နားမလည်နိုင်ပေ။

အထူးဆွေးနွေးချက်ခေါင်းစဉ် “အသက်ကြီးသူ”

- ၁။ ဘုရားသခင်၏ကောင်းကင်တမန်များ စည်းဝေးရာ၌တွေ့ရသည်။ (ဟေရှာယ ၂၄:၂၃) အလားတူသီးခြားဝေါဟာရကို ဗျာဒိတ်ကျမ်း၌လည်း တော်ပြသည်။ (၄:၄,၁၀, ၅:၅,၆,၈,၁၁,၁၄, ၇:၁၁,၁၃, ၁၁:၁၆, ၁၄:၃, ၁၉:၄)
- ၂။ ဓမ္မဟောင်းတွင် လူမျိုးစုခေါင်းဆောင်များ (zaqen) အားလည်းအသုံးပြုထားသည်။ (ထွက်မြောက်ရာ ၃:၁၆, တောလည်ရာ ၁၁:၁၆) နောက်ပိုင်း ဓမ္မသစ်ကျမ်းတွင် ဤအသုံးအနှုံးကို ယေရှုလင်မှ အုပ်စုခေါင်းဆောင်များဖွဲ့စည်း၍ ယုဒတရားလွှတ်တော် ဆန်ဟီဒရင်၌အသုံးပြုလာသည်။ (မသု ၂၁:၂၃, ၂၆:၅၇) သခင်ယေရှုနေ့ရက်ကာလ၌ ဤအယောက် ၇၀ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ကို လျော့ရယိုယွင်းလျှက်ရှိသော ယဇ်ပုရောဟိတ်တို့က ချုပ်ကိုင်ထားသည်။
- ၃။ ဓမ္မသစ်အသင်းတော်မှ ဒေသန္တရခေါင်းဆောင်များအားအသုံးပြုသည်။ အနက်အဓိပ္ပါယ်တူ ဝေါဟာရသုံးမျိုးမှတစ်မျိုးဖြစ်သည်။ (Pastor, overseer, elder, တိတု ၁:၅,၇, တမန်တော် ၂၀:၁၇,၂၈) ပေတရုနှင့်ယောဟန်က အုပ်စုခေါင်းဆောင်အရာ၌ မိမိတို့ကိုယ်ကို ထိုဝေါဟာရကိုအသုံးပြုသည်။ (၁ပေ ၅:၁, ၂ယော ၁, ၃ယော ၁)
- ၄။ ခေါင်းဆောင်ပိုင်းမဟုတ်သော်လည်း အသင်းတော်၌ အသက်ကြီးသူများ၌လည်း အသုံးပြုသည် (၁တိ ၅:၁, တိတု ၂:၂)။

☐ “မြတ်သောသခင်မကိုး၎င်း၊ သားသမီးတို့ကိုး၎င်း” ဤအခေါ်အဝေါ်နှင့်စပ်ဆိုင်၍များစွာ အချေအတင်ဆွေးနွေးမှုရှိသည်။ များစွာသောသူတို့အတည်ပြုသည်မှာ ဤအရာသည် Electa ဟုအမည်ရသော အမျိုးသမီးကို ဂရိဘာသာအားဖြင့် “ရွေးချယ်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ (Clement of Alexandria) သို့တည်းမဟုတ် အမျိုးသမီးအတွက် ဂရိအခေါ်အဝေါ် Kyria ဖြစ်သည်ဟုဆိုသည်။ သို့သော်လည်း ကျွန်ုပ်အနေနှင့်မူ Jerome ၏ အဆိုဖြစ်သည့် ဤအခေါ်အဝေါ်သည် အသင်းတော်ကို ရည်ညွှန်းကြောင်း အောက်ပါအချက်များအရ ယုံကြည်သည်။

- ၁။ အသင်းတော်ကို ဂရိဘာစကားဖြင့် ဣထိုလိင်ကို အသုံးပြုခြင်း (၁)
- ၂။ LXX ၌ “ရွေးချယ်/ရွေးကောက်ခြင်း” ကို လူအစုအဝေးအတွက် ရည်ညွှန်းသည် (၁ပေ ၂:၉)
- ၃။ ခရစ်တော်၏သတို့သမီးအဖြစ် အသင်းတော်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည် (ဇဖက် ၅:၂၅-၃၂, ဗျာဒိတ် ၁၉:၇-၈, ၂၁:၂)
- ၄။ အသင်းတော်မှ အသင်းဝင်များအားသားသမီးအဖြစ် ရည်ညွှန်းသည် (၁၃)
- ၅။ ဤအသင်းတော်၌ တွေ့ရသော “ညီမ” ဟူသည် အခြားဒေသန္တရအသင်းတော်တစ်ခုကို ရည်ညွှန်းဟန်ရှိသည် (၁၃)
- ၆။ ဤစာစောင်တလျှောက်လုံး၌ အနည်းကိန်းနှင့်အများကိန်းတို့အကြား လှည့်ပြောင်းသုံးသွားသည် (အနည်းကိန်း ၄,၅, ၁၃, အများကိန်း ၆,၈,၁၀,၁၂)
- ၇။ ၁ပေ ၅:၁၃၌ အသင်းတော်အတွက် ဤဝေါဟာရကို ရိုးရှင်းစွာအသုံးပြုထားသည်။

☐ “သမ္မတရား” အကြိမ်ကြိမ်တော်ပြချက်ဖြစ်သည်။ (၁ (နှစ်ကြိမ်) ၂,၃,၄) “ဒေသနာ” စာစုကို ၉ (နှစ်ကြိမ်) နှင့် ၁၀ သည်လည်း သမ္မတရားနှင့် အဓိပ္ပါယ်တူဖြစ်သည်။ ဤအသုံးအနှုံးသည် အထူးပြုလိုချက် ဖြစ်ဘွယ်ရှိသည်။ အကြောင်းမှာ ဤစာစောင်ထဲ၌ ဒေသတွင်းရှိဩဝါဒများယွင်းမှုအချို့ရည်ညွှန်းတွေ့ရှိရသည် (၄,၇-၁၀)။ “သမ္မတရား” ကို အချက်သုံးချက်တွင် တချက်အဖြစ် ရည်ညွှန်းနိုင်သည်။ (၁) ခရစ်ဝင်ကျမ်းမှ ‘သန့်ရှင်းသောဝိညာဉ်တော်’ (၁၄:၁၇) (၂) ယေရှုခရစ်ကိုယ်တော်တိုင် (ယော ၈:၃၂, ၁၄:၆) နှင့် (၃) သတင်းကောင်း၌ပါဝင်သောအချက် (၁ယော ၃:၂၃) အထူးဆွေးနွေးချက် ၆:၅၅ နှင့် ၁၇:၃ ကိုရှု။

☐ “တို့၌” ပုလ္လိင်အများကိန်းနာမ်စားကို အသုံးပြုသည်မှာ အံ့ဩဘွယ်ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ဣထိုလိင်ဖြစ်သော “အမျိုးသမီး” နှင့်လည်းကောင်း၊ နပုလ္လိင်ဖြစ်သော “သားသမီးများ” နှင့်လည်းကောင်း ချိတ်ဆက်ထားသောကြောင့် ဖြစ်သည် ယောဟန်၏ တင်စားချက်အားဝေါဟာရဖြင့် အမှတ်အသားပြုခြင်း နည်းလမ်းဖြစ်ဘွယ်ရှိသည်။

☐ “ချစ်ခြင်းမေတ္တာရှိ” ယောဟန်က phileō ကို agapaō နှင့် အနက်အဓိပ္ပါယ်တူ အဖြစ် ခရစ်ဝင်ကျမ်းနှင့်ဗျာဒိတ်ကျမ်းတွင် အသုံးပြုထားသော်လည်း ဩဝါဒစာ ပထမစောင်, ဒုတိယစောင်နှင့် တတိယစောင်တွင်မူ agapaō ကိုသာ အသုံးပြုထားသည် (၃, ၅, ၆, ၁ယော ၃:၁၈)။

အခင်းငယ် ၂ “ငါတို့၌တည်၍” ဤ Present Active Participle သည် ယုံကြည်သူတို့အားတော်ပြရာ၌ ယောဟန် နှစ်သက်သည့် ဝေါဟာရများထဲမှ တစ်ခုဖြစ်သည့် “တည်နေခြင်း” ဖြစ်သည်။ အထူးဆွေးနွေးချက် ၂:၁၀ ကိုရှု။ သန့်ရှင်းသော

ဝိညာဉ်တော် ကိန်းဝပ်ခြင်းကို ရည်ညွှန်းဟန်ရှိသည် (ရောမ ၈:၉, သို့တည်းမဟုတ်, သားတော် ရောမ ၈:၉-၁၀)။ ဘုရားတော် ဆုဖြစ်သော ပုဂ္ဂိုလ်တော်သုံးပါးလုံး၏ ယုံကြည်သူတို့ တည်နေခြင်းကို နားလည်စေသည်။

☐ **“ငါတို့တွင်အစဉ်မပြတ်ရှိလတ္တံ့သော”** ယုံကြည်သူအားလုံး၌ သမ္မတရားသည် ထာဝရကာလတိုင်တည်မြဲ၍ နေသည်။ အာမခံချက်ရှိသည့် တန်ခိုးပါသော ဘော်ပြချက်ပေတည်း။ အထူးဆွေးနွေးချက် ၁ယော ၅:၁၃ ကိုရှု။ သမ္မတရားဟူသည် သတင်းကောင်း၏ ပုဂ္ဂိုလ်တော်နှင့် သတင်းကောင်း၏ သတင်းစကားပင်ဖြစ်သည်။ ဤသမ္မတရားက အစဉ်အမြဲ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏မေတ္တာ၊ ညီအစ်ကိုချစ်ခြင်း နှင့် ပျောက်ဆုံးဝိညာဉ်ကို ချစ်ခြင်းအစရှိသည်တို့ အားဖြစ်ပေါ်စေသည် (၁ယော ၄:၇-၂၁)။

“အစဉ်မပြတ်” ကို တိုက်ရိုက်အားဖြင့် “ကာလတစ်ခုသို့” ဟု နားလည်ရသည် (ယော ၄:၁၄, ၆:၅၁,၅၈, ၈:၃၅,၅၁, ၁၀:၂၈, ၁၁:၂၆, ၁၂:၃၄, ၁၃:၈, ၁၄:၁၆, ၁ယော ၂:၁၇)။ အထူးဆွေးနွေးချက် “ထာဝရ” ယော ၆:၅၈ ကိုရှု။

အခန်းငယ် ၃ “ခမည်းတော်ဘုရားထံတော်ကင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်အထံကင်း” နာမ်နှစ်ခုလုံး၌ နေရာပြုပုဒ် (para) ကို သဒ္ဒါဖွဲ့စည်းမှု၌ ညီတူညီမျှ ရပ်တည်ထားသည်။ ဤအရာသည် ယေရှုခရစ်သည် ဧကန်အမှန်ဘုရားဖြစ်တော်မူကြောင်း သဒ္ဒါဖွဲ့စည်းမှုဖြင့် အခိုင်အမာဘော်ပြချက်ဖြစ်သည်။

☐ **“ခမည်းတော်၏သားတော်”** ၁ယော၌ အဆက်မပြတ် အထူးပြုချက်မှာ တစ်စုတည်း၌ သားမရှိပဲ ဘခင်မဖြစ်နိုင်ပေ (၁ယော ၂:၂၃, ၄:၁၅, ၅:၁၀)။ မှားယွင်းသော အရာများတို့က ဘုရားသခင်နှင့်ထူးခြား၍ သီးသီးသန့်သန့်ဆက်နွယ်မှု ၎င်းတို့၌ရှိသည်ဟု ဆိုသော်လည်း သီဩလော်ဂျီဆိုင်ရာတွင် ပုဂ္ဂိုလ်တော်နှင့်လုပ်ဆောင်တော်မူချက်တို့အား သေးသိပ်စေသည်။ ယောဟန်က တဖန်တလဲလဲ ဘော်ပြနေသည်မှာ ယေရှုသည် (၁) ခမည်းတော်၏စုံလင်သောဖွင့်ပြခြင်း ဖြစ်၍ (၂) ခမည်းတော်ထံ ရောက်ရန်တစ်ခုတည်းသော လမ်း ခရီးဖြစ်သည် (ယော ၁၄:၆)။

☐ **“ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း”** ချန်လှပ်ချက်နှစ်ခုနှင့်အတူ ပထမရာစုနှစ်မှ ပုံစံပြဂရိမိတ်ဆက်စာ တစ်ခုဖြစ်သည်။ ပထမအချက်မှာ ခရစ်ယာန်၏ သီးသီးသန့်သန့်ဖြစ်ခြင်း အတွက် မသိမသာပြုပြင်ပြောင်းလဲထားသည်။ နှုတ်ဆက်စကားအတွက် ဂရိ ဝေါဟာရသည် *chairein* ဖြစ်သည်။ ၎င်းကို ကျေးဇူးတော်ဟုအဓိပ္ပာယ်ရသည့် *charis* သို့ပြောင်းထားသည်။ ဤ မိတ်ဆက်နှုတ်ခွန်း ဆက်စကားသည် ၁တိ ၁:၂, ၂တိ ၁:၂ နှင့်အလားတူဖြစ်ပြီး ဂလာတိနှင့် သက်သာလောနိတ် စာစောင်၌ ပေါလု၏ နှုတ်ခွန်းဆက်စကားတွင်လည်း တဖန်အသုံးပြုထားသည်။

ဒုတိယအချက်အနေဖြင့် သာမန် သဒ္ဒါတည်ဆောက်မှုပုံစံသည် ဆုတောင်းချက်၊ သို့မဟုတ် ကျန်းမာဘို့ ဆန္ဒပြုခြင်း အတွက်ဖြစ်သည် သို့သော် ၂ယော၌မူ သမ္မတရားဘော်ပြချက်၊ ဘုရားနှင့်စပ်ဆိုင်သော အကျိုးရလဒ်၌ ဆန္ဒရှိခြင်းနှင့်အတူ ဘုရားနှင့်ရပ်တည်သော ဂတိ တစ်ခုအဖြစ်တွေ့ရသည်။

ဤအချက်သည် ရည်ရွယ်ချက်ရှိသော အစီအစဉ်တစ်ခု သို့မဟုတ် အသုံးအနှုံးနှစ်ခုကြား ဆက်နွယ်မှုသည် သီဩလော်ဂျီသဘောအရ အံ့ဩဘွယ်ဖြစ်သည်။ ကျေးဇူးနှင့်ကရုဏာသည် လူသားတို့အတွက် ခရစ်တော်အားဖြင့် အခမဲ့ကယ်တင်ခြင်းကို ဆောင်ကျဉ်းပေးသော ဘုရားသခင်၏လက္ခဏာ သွင်ပြင်ကို ပေါ်လွင်စေသည်။ ငြိမ်သက်ခြင်းမှာမူ ဘုရားသခင်ထံမှ လက်ခံရရှိသည့် ဆုကျေးဇူးကိုပေါ်လွင်စေသည်။ စုံလင်သော သဏ္ဍာန်ပြောင်းလဲခြင်းကို ယုံကြည်သူတို့ ကြုံတွေ့ကြရသည်။ အပြစ်၌ ကျဆင်းခြင်းသည် လူ့အသက်တာ၏ သွင်ပြင်လက္ခဏာ၌ သက်ရောက်မှုရှိသည်နည်းတူ ကယ်တင်ခြင်းက ရှေ့ဦးစွာသော အနေအထား (ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်း) အားဖြင့် နေရာမှန်ပြန်ရလာကာ ထိုနောက်မှ ဝိညာဉ်တော်၏ကိန်းဝပ်ခြင်းအားဖြင့် လုပ်ဆောင်လာနိုင်ပြီး ရလဒ်အနေဖြင့် ခရစ်တော်ကဲ့သို့သော အသက်တာ (ဆင့်ကဲသန့်ရှင်းစုံလင်ခြင်း) သို့ တိုးတက်၍လာသည်။ လူ့အထဲ၌ ဘုရားသခင်၏သဏ္ဍာန်တော် ပြန်လည်ရယူခြင်းတည်း (ကမ္ဘာဦး ၁:၂၆-၂၇)။

မှားယွင်းသောဆရာများတို့နှင့် စပ်လျဉ်း၍လည်း ဤဝေါဟာရသုံးခုနှင့်ဆက်စပ်၍ အခြားဖြစ်နိုင်ဘွယ်အနေအထားများလည်း တွေ့ရသည်။ ငြိမ်သက်ခြင်းဝေါဟာရမှလွဲ၍ ကျေးဇူးတော်၊ ဂရုဏာတော် နှင့် နောက်ဆက်တွဲများအပေါ် ၎င်းတို့၌ မေးခွန်းရှိပါလိမ့်မည်။ တဖန်စိတ်ဝင်စားဘွယ် အချက်တချက်မှာ “ကရုဏာ” (*eleeōi*) ကို ယောဟန်ရေးသမျှအထဲ ဤနေရာ၌သာတွေ့ရသည်။ “ကျေးဇူးတော်” (*charis*) ကိုလည်း ဤနေရာနှင့် ခရစ်ဝင်ကျမ်း၌ ၁:၁၄,၁၆,၁၇ နှင့် ဗျာဒိတ် ၁:၄, ၂၂:၂၁ ၌သာတွေ့ရသည်။

Jerome ၏ *Biblical Commentary* က ရည်ညွှန်းသည်မှာ ဤဝေါဟာရသုံးခု၌ ဓမ္မဟောင်းပဋိညာဉ် ဆက်နွယ်မှုရှိနေသည်ဟု ဆိုသည်။ (P.412) ဓမ္မသစ်ကျမ်းရေးသူများ (လုကာမှလွဲ၍) မှာ ဟေဗြဲ လူမျိုးကဲ့သို့ခံယူနားလည်၍ ဂရိဘာသာစကားဖြင့် ရေးသားခြင်း ဖြစ်သည်။ ဓမ္မသစ်မှ ဝေါဟာရများစွာမှာ မူရင်းအားဖြင့် *Septuagint* မှသာ ဖြစ်လေသည်။

ကျမ်းချက် အခန်းငယ် ၄-၆ ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကိုခံရသည်အတိုင်း၊ သင်၏ သားသမီးအချို့ တို့သည် သမ္မာတရား၌ ကျင်လည်၍နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ယခုတွင် ပညတ်တော် သစ် ကို မရေးဘဲလျက်၊ ငါတို့၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍ သခင်မ၊ အချင်းချင်းချစ်ခြင်းမေတ္တာရှိ ကြကုန် အံ့ဟု ငါတောင်းပန်၏။ ပညတ်တော်တို့အတိုင်း ကျင့်ဆောင်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော် နှင့်အညီ ကျင့်မည့်အကြောင်း၊ ရှေ့ဦးစွာကပင် သင်တို့ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။

အခန်းငယ် ၄ “ငါတို့သည်ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကိုခံရသည်အတိုင်း” Aorist Active Indicative ဖြစ်ရာ သခင်ယေရှုကပင် ထိုသူတို့အား ချစ်သည်ဖြစ်ရာ တဦးကိုတဦးချစ်ကြရန် ပညတ်တော်ကိုပေးကြောင်း ရည်ညွှန်းသည် (ယော ၁၃: ၃၄-၃၅, ၁၅:၁၂, ၁ယော ၃:၁၁, ၄:၇,၁၁-၁၂,၂၁)။

▣ **“သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ကျင်လည်၍နေသည်ကို ငါတွေ့သောအခါ”**

၁။ အသင်းတော်ထဲ၌ ဘုရားတရားရှိ၍၊ မေတ္တာနှင့်စုံလင်သောအသက်ရှင်မှု (၂ယော ၃-၄)

၂။ လူအစုအဝေးထဲမှ မှားယွင်းခြင်းသို့ဦးတည်စေသည့် မိစ္ဆာဆရာများအား အသိအမှတ်ပြုခြင်းမှ ရှောင်ရှားခြင်း။

▣ **“အလွန်ဝမ်းမြောက်ခြင်းရှိ၏” Aorist Passive (deponent) Indicative** ဖြစ်သည်။ ခရီးသွားလာလျက်ရှိသော အဖွဲ့ဝင် များထံမှ ဤအသင်းတော်နှင့်ပတ်သက်၍ အသက်ကြီးသူက ကြားခြင်းဖြစ်ပါသည်။

အခန်းငယ် ၅ “ရှေ့ဦးစွာကပင်ရှိသော” Imperfect Active Indicative က သခင်ယေရှု၏ အစအဦးသွန်သင်တော်မူခြင်းအား ရည်ညွှန်းသည် (၁ကော ၂:၇,၂၄, ၃:၁၁)။ ပညတ်တော်၌ပါဝင်သောအချက်မှာ အချင်းချင်းချစ်ခြင်းမေတ္တာရှိရန် တဖန်အတည်ပြုခြင်း (၅) ဖြစ်၍ ယေရှုခရစ်တော်သည် လူ့ဇာတိခံ၍ အသွေးအသားကိုဆောင်ယူကြောင်း သိမှတ်ခြင်းဖြစ်သည် (၅)။ တဦးချင်းနှင့် အသက်ရှင်မှု ပုံစံ ပါဝင်ကြောင်းသတိပြုပါ။

▣ **“အချင်းချင်းချစ်ခြင်းမေတ္တာရှိကြကုန်အံ့” Present Active Subjunctive** ဖြစ်သည်။ (ဤ အခန်းငယ်၌ နောက်ဆုံးကြိယာ “ကျင်လည်ခြင်း” ကဲ့သို့) အယူဝါဒလွဲတို့၏ မေတ္တာကင်းမဲ့သည့် အသွင်သဏ္ဍာန်ကိုမြင်စေသည်။ ယုံကြည်သူ ဧကန်ဖြစ်ကြောင်း စစ်ကြောသည့် သုံးချက်မှ တချက်ဖြစ်သည်။ ပထမစာစောင်မှ ဤစစ်ကြောချက်သုံးခုမှာ ချစ်ခြင်းမေတ္တာ၊ အသက်ရှင်မှုပုံစံ နှင့် ခံယူရပ်တည်ချက်တို့ဖြစ်သည်။ ထိုအချက်သုံးချက် ဤဒုတိယစာစောင်၌ တဖန်တော်ပြခြင်းဖြစ်သည်။

၁။ ချစ်ခြင်းမေတ္တာ (၅, ၁ယော ၂:၇-၁၁, ၃:၁၁-၁၈, ၄:၇-၁၂, ၁၆-၂၁, ၅:၁-၂)

၂။ နာခံခြင်း (၆, ၁ယော ၂:၃-၆, ၃:၁-၁၀, ၅:၂-၃)

၃။ ခံယူရပ်တည်ချက် (၅, ၁ယော ၁:၁ မှစ၍ ၂:၁၈-၂၅, ၄:၁-၆, ၁၄-၁၆, ၅:၁,၅,၁၀)

အခန်းငယ် ၆ “ချစ်ရာရောက်၏” မေတ္တာ (agapē) သည် ဆက်လက်၍ရှိနေသည့်အရာ (ပစ္စုပ္ပန်ကာလပြ) ဖြစ်၍ ခံစားချက် သက် သက်မဟုတ်ပေ။ မေတ္တာသည် ယုံကြည်သူအမှန်ဖြစ်ကြောင်း “လက္ခဏာ” ဖြစ်သည် (၁ကော ၁၃, ဂလာတီ ၅:၂၂, ၁ယော ၄:၇-၂၁)။

▣ **“ကျင့်မည်အကြောင်း”** ခရစ်ယာန်ယုံကြည်ချက်သည် အစပြုဝန်ခံအပ်နှံခြင်းသာမက အသက်ရှင်မှုပုံစံပြောင်းလဲခြင်း ဖြစ်သည် (၁ယော ၂:၆)။ ကောင်းမွန်သော အသက်ရှင်မှုက ကယ်တင်ခြင်းမပေးနိုင်ပါ။ သို့သော် ကျွန်ုပ်တို့ ကယ်တင်ခြင်းရပြီးသည်ကို ဟုတ်မှန်ကြောင်း ထင်ရှားစေသည် (ဧဖက် ၂:၈-၉ နှင့် ၂:၁၀)။

▣ **“ရှေ့ဦးစွာကပင်”** ၁ယော ၁:၁ မှ မှတ်စုကို။ ဤစာစုကို ၁ယော နှင့် ၂ယော တွင် ယေရှု၏အမှုတော်မြတ် အစပြုခြင်း ကို ရည်ညွှန်းခြင်းအဖြစ် အသုံးပြုသည်ဟု ယူဆရသည်။

ကျမ်းချက် အခန်းငယ် ၇-၁၁ လူ့ဇာတိအားဖြင့်ကြွလာတော်မူသော ယေရှုခရစ်ကိုငြင်းပယ်လျက်၊ လှည့်ဖြားသောသူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။ ငါတို့သည် ကိုယ် ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကိုရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုယ်သတိပြု၍ စောင့်ရှောက်ကြ လော့။ ခရစ်တော်၏ ဒေသနာ၌ မတည်ဘဲ၊ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့်သားတော်ကို သိ၏။ ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို သင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင် သူ၏ဆိုးယုတ် သော အကျင့်တို့နှင့် ဆက်ဆံရာရောက်၏။

အခန်းငယ် ၇ “လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို” ဤ လှည့်ဖြားသောသူများက ယေရှုခရစ်တော်၏ ပုဂ္ဂိုလ် တော်ဖြစ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏မှားယွင်းသောသွန်သင်မှုများကို ဆက်လက်၍ လုပ်ဆောင်ကြသည်။ ဤကျမ်းချက်က ၁ယော ၄:၁-၆ မှ စိတ်ဝိညာဉ်တို့အား စစ်ကြောရန် ဆုံးမပဲ့ပြင်ခြင်းအားတဖန်ပြုထားရာ အထူးသဖြင့် သခင်ယေရှုသည်လူသားဇာတိအပြည့်အ ဝ ခံယူကြောင်း ယုံကြည်ချက်နှင့်စပ်လျဉ်း၍ ဖြစ်သည် (ယော ၁:၁၄, ၁တိ ၃:၁၆)။ Gnostic အယူဝါဒီတို့က ဝိညာဉ်အရာ (ဘုရား) နှင့် ဇာတိအရာ (အသွေးအသား) ခြားနားချက်အပေါ် အတည်ပြုရပ်တည်ထားသည်။ ထိုသူတို့အဘို့ ယေရှုသည် ဘုရားဧကန်ဖြစ်ခြင်း နှင့် လူသားဧကန်ဖြစ်ခြင်းကို အလျှင်းလက်မခံပေ။

အစောပိုင်း Gnostic အတွေးအခေါ်တွင် အနည်းဆုံးသီဩလော်ဂျီဆိုင်ရာ ခံယူချက် နှစ်မျိုးရှိဟန်တူသည်။
 ၁။ ယေရှု၏လူသားဖြစ်ခြင်းကို ငြင်းပယ်ခြင်း၊ (Docetic) လူကဲ့သို့ ထွက်ပေါ်လာသော်လည်း ဝိညာဉ်သာဖြစ်ကြောင်း
 ၂။ ကားတိုင်၌ ခရစ်တော်၏အသေခံခြင်းကို ငြင်းဆိုခြင်း၊ ဤသူ (Cerinthian) တို့က ခရစ်တော်၏ဝိညာဉ်သည် လူဖြစ်သော ယေရှုထံသို့ ဗဟိုခံခြင်း၌ ဆင်းသက်လာပြီး ကားတိုင်ပေါ်ရိုက်ထားခြင်းမခံရမီ ပြန်လည်ထွက်ခွာသွားကြောင်း၊
 ဤနေရာ၌ ပစ္စုပ္ပန်ကာလပြ “လူ့ဇာတိအားဖြင့်ကြွလာခြင်း” သည် Cerinthian Gnostic တို့အား ငြင်းပယ်ချက်ဖြစ်ပြီး ၁ယော ၄:၁-၆ သည် Docetic Gnostic တို့အား ချေပခြင်းဖြစ်သည်။

☐ “ငြင်းပယ်လျက်” homologeō အသုံးအနှုံးဖြစ်ရာ လူသိရှင်ကြားဝန်ခံခြင်းနှင့် ခရစ်တော်၌ယုံကြည်ကြောင်းကို ဝန်ခံခြင်း၌ အသုံးပြုလေ့ရှိသည်။ အထူးဆွေးနွေးချက် “ဝန်ခံခြင်း” ယော ၉:၂၂-၂၃ ကိုရှု။

☐ “လှည့်ဖြားသောသူအများတို့သည်” လှည့်ဖြားသူစကားလုံးသည် ဂရိစကားလုံး Plenē မှလာ၍ ထိုမှ အင်္ဂလိပ်အသုံးအနှုံး Planet (ဂြိုဟ်) ဖြစ်လာသည်။ ရှေးခေတ်ကာလက ကောင်းကင်အရာများ၏ရွေ့လျားမှုကို မှတ်သားလေ့လာကြသည်။ (Zodiak) ကြယ်များမှာ အတည်တကျ အနေအထားရှိသော်လည်း အချို့ကြယ်များ (ဂြိုဟ်များ) မှာ ဦးတည်ရာမဲ့ လွင့်မျောနေသည်လည်း ရှိသည် ထိုအရာကို လှည့်လည်သွားလာသူများ ဟုခေါ်သည်။ သမ္မာတရားမှ သွေဖည်လှည့်လည်သူတို့အား ဤအရာဖြင့် တင်စားခေါ်ဆိုခြင်း ဖြစ်သည်။

ထိုမှားယွင်းသောအရာများမှာ မိမိတို့ဘာသာမှားယုံမှုမက သတင်းကောင်းကို လျစ်လျူသူတို့အား လမ်းမှားသို့ခေါ်ဆောင်လေသည်။ ယောဟန်၏ စာစောင်တို့တွင် ဖါရိုရှိုတို့နှင့် ဤမှားယွင်းသော ဆရာများမှာ ၎င်းတို့ရရှိသော ရှင်းလင်းသည့်အလင်းတရားကို ဆန့် ကျင်ပုန်ကန်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ပုန်ကန်မှုသည် “မဖြည့်လွှတ်နိုင်သောအပြစ်” သို့မဟုတ် “သေပြစ်သင့်သောအပြစ်” ၏ လက္ခဏာဖြစ်လာသည်။ (၁ယော ၅:၁၆ မှ မှတ်စုကိုရှု။) ဝမ်းနည်းဘွယ်ကောင်းသည်မှာ အခြားသူများကိုလည်း ပျက်ဆီးရာသို့ ရောက် အောင် ခေါ်ဆောင်ခြင်းပင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းက ရှင်းလင်းစွာတော်ပြသည်မှာ ဤမှားယွင်းသောဆရာများ ပေါ်လာမည်ဖြစ်ပြီး ကြီးစွာသော ပြဿနာများကို ဖြစ်စေမည်ဖြစ်သည် (မသံ ၇:၁၅, ၂၄:၁၁, ၂၄, မာကု ၁၃:၂၂, ၁ယော ၂:၂၆, ၃:၇, ၄:၁)။

☐ “လောကထဲသို့ဝင်ကြပြီ” ဤနေရာရှိ “လောက” သည် ဤ ဂြိုဟ်ကမ္ဘာသာလျှင်ဖြစ်သည်။ ဤသူတို့သည် အသင်းတော် များမှလည်း ထွက်ခွာ၍ (၁ယော ၂:၁၉) သာသနာပြုရန်လည်း ဖြစ်ပေမည် (၃ယော)။

☐ “ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏” ၁ယော ၂:၁၈ ၌ အများကိန်းဖြစ်သော “အန္တိခ ရစ်အများ” နှင့် အနည်းကိန်းဖြစ်သော “အန္တိခရစ်” အကြား ခြားနားချက်ကိုတွေ့ရသည်။ ယောဟန်၏ နေ့ရက်၌ အများကိန်းသည် ရောက်လာ၍ အသင်းတော်များမှ ထွက်သွားကြသော်လည်း (၁ယော ၂:၁၉) အနည်းကိန်းကမူ အနာဂတ်အတွက် စီမံကိန်းဆွဲလျက် ရှိသည်။ (၂သက် ၂ မှ “အဓမ္မလူ” ကိုရှု။) သို့သော် ဤကျမ်းချက်၌မူ ၁ယော ၂:၁၈-၂၅ ၌ အများကိန်းသုံးသကဲ့သို့ အနည်းကိန်းကို သုံးထားသည်။

အခဏ်းငယ် ၈

- NASB - သင်တို့သည် ငါတို့စုံလင်စေသောအရာ မပျောက်မပျက်
- NKJV - ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက်
- NRSV - သင်တို့သည် ငါတို့လုပ်ဆောင်သောအရာမပျောက်မပျက်
- TEV - သင်တို့သည် ငါတို့လုပ်ဆောင်သောအရာမပျောက်ပျက်မည့်အကြောင်း
- NJB - သို့မဟုတ် ငါတို့လုပ်ဆောင်သောအရာပျောက်ပျက်လိမ့်မည်

ပထမနာမ်စား “သင်တို့” (NASB, NRSV, TEV) သို့မဟုတ် “ငါတို့သည်” (NKJV) ဟူသော အချက်နှင့်စပ်လျဉ်း၍ ဂရိကျမ်းဂန် တို့၌ ကွဲပြားမှုရှိနေသည်။ UBS⁴ ကမူ “သင်တို့” ကိုထောက်ခံရာ ယုံကြည်သူတို့အားပေးအပ်သော တမန်တော်တို့၏ သက်သေသတင်းကောင်းဦးတည်ချက် ပြည့်စုံခြင်းသို့ မရောက်ဘဲ နေမည်ကို လိပ်မူခြင်းအနက်ဖြစ်သည်။

☐ “စုံလင်သောအကျိုးကိုရမည့်အကြောင်း” Aorist Subjunctive ဖြစ်၍ သတင်းကောင်းကို ၎င်းတို့လက်ခံခြင်းအား ပြန်လည်ညွှန်ပြသည်။ Subjunctive ၏ ဖြစ်နိုင်ချေသည် ၎င်းတို့၏ ကယ်တင်ခြင်းနှင့်မစပ်ဆိုင်သော်လည်း ရင့်ကျက်သောအသက်တာနှင့် ၎င်းတို့အားဖြင့် သတင်းကောင်း ပျံ့နှံ့စေဖို့ရန်ဖြစ်သည် (၁ကော ၉:၂၇, ၁၅:၁၀, ၁၄:၅၈, ၂ကော ၆:၁, ဂလာတီ ၂:၂, ဖိလိပို ၂:၁၆, ၁သက် ၂:၁, ၃:၅)။

☐ “ကိုယ်ကိုယ်သတိပြု၍စောင့်ရှောက်ကြလော့” Present Active Imperative ဖြစ်သည်။ “ကြည့်သည်” (blepō) ဝေါဟာရကို မာရ်နတ်အား ဆန့်ကျင်ရန် သတိပေးချက်အတွက် တင်စားသုံးနှုန်းထားသည် (မသံ ၂၄:၄, မာကု ၁၃:၅, လုကာ ၂၁:၈, တမန်တော် ၁၃:၄၀, ၁ကော ၈:၉, ၁၀:၁၂, ဂလာတီ ၅:၁၂, ဟေဗြဲ ၁၂:၂၅)။ ယုံကြည်သူတို့မှာ အမှားကိုပိုင်းခြားသိမြင်ရန် တာဝန်ရှိသည်။ အကြောင်းမှာ

- ၁။ သတင်းကောင်းကိုသိပြီးဖြစ်သည်။
- ၂။ ဝိညာဉ်တော်ရှိပြီဖြစ်သည်။
- ၃။ ခရစ်တော်နှင့်အစဉ်မပြတ်မိတ်သဟာယရှိနေသည်။

အခဏ်းငယ် ၉

- NASB - “ခရစ်တော်၏ဩဝါဒ၌မတည်ဘဲ ဝေးကွာသွားသောမည်သူမဆို”
- NKJV - “ခရစ်တော်၏ဒေသနာ၌မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား”
- NRSV - “ခရစ်တော်၏ဩဝါဒ၌ မတည်သောသူတိုင်း”
- TEV - “ခရစ်တော်၏ဩဝါဒ၌ မနေသောမည်သူမဆို”
- NJB - “ခရစ်တော်၏ဩဝါဒ၌ မည်သူမဆိုမတည်မြဲလျှင်”

ဦးစွာ အဖျက်သဘောသုံး pas ကို သတိပြုပါ။ သတင်းကောင်းသည် “အားလုံး” ကို ဘိတ်ခေါ်လျှက်ရှိသည်။ သို့သော်လည်း မှားယွင်းသော ဩဝါဒအတွက်လည်း ဖြစ်နိုင်စွမ်းရှိသည်။ မှားယွင်းသောဩဝါဒ ဖြစ်စွမ်းနိုင်မှုကို Present Active Participle နှစ်ခုဖြစ် သော “ကျော်လွန်ခြင်း” “မတည်ရှိခြင်း” တို့ဖြစ်သည်။ “ကျော်လွန်ခြင်း” သည် မှားယွင်းသောဆရာများအား ရည်ညွှန်းရာ သမ္မာတရား အကျိုးအမြတ်၌ မျက်မြင်သက်သေတမန်တော်တို့အား ကျော်လွန်သွားခြင်းအဖြစ် နားလည်ရသည်။

ယုံကြည်သူများကို ၎င်းတို့၌တည်သော နှုတ်ကပတ်တော်သမ္မာတရားအားဖြင့် အသွင်သဏ္ဍာန်ပေါ်လွင်စေသည် (ယော ၈:၃၁, ၁၅:၇, ၁ယော ၂:၁၄, အပျက်သဘော၌ ယော ၅:၃၈, ၁ယော ၁:၁၀)။ အထူးဆွေးနွေးချက် ယော ၈:၃၁ နှင့် ယော ၆:၆၄ ကိုရှု။

- ၁။ ခရစ်တော်၏ဒေသနာ
- ၂။ ခရစ်တော်နှင့်စပ်ဆိုင်သော ဒေသနာ
- ၃။ ယောဟန်အများဆုံးအသုံးပြုသော ဒွန်တွဲဘော်ပြချက်

“ပိုင်ဆိုင်မှုပြပုဒ်” များကို များစွာတွေ့ရ၍ မသဲကွဲလှပေ။ ကျမ်းအဆက်အစပ်အားဖြင့်သာ ဆိုလိုသောအရာကို ဆုံးဖြတ်နိုင်၍ မကြာခဏ ပင် ဤနေရာ၌ကဲ့သို့ ထပ်၍နေတတ်သည်။

☐ “ဘုရားသခင်ကိုမသိ” “ခရစ်တော်၏ဒေသနာ” နှင့် အခဏ်းငယ် ၂မှ သမ္မာတရားသည် ယှဉ်တွဲတူညီမှုရှိပါသည်။ မှားယွင်းသောဆရာတို့နှင့် နောက်လိုက်များအတွက် စုံလင်သောအကျိုး မရှိပါ (၈)။ ထိုသူတို့သည် ဝိညာဉ်ရေးရာ၌ ဆုံးရှုံး၍ ဘုရားသခင် နှင့်

အတူရှိမနေပေ။ အကြောင်းမှာ ခမည်းတော်ကို ရရန်သားတော်ကို ရရပါမည် (၁ယော ၅:၁၀-၁၂)။ ကြိယာ “၌” “ရှိသည်” အသုံးကို (နှစ်ကြိမ်၊ Present Active Indicative) ဘုရားသခင်နာမနှင့် အတူတကွသုံးသည်ကို ဤနေရာနှင့် ၁ယော ၂:၂၃၌ သာတွေ့ရသည်။

အခင်းငယ် ၁၀ “လျှင်” First Class Conditional Sentence ဖြစ်၍ ကျမ်းရေးသူ၏ ရှုထောင့်အမြင်၊ သို့မဟုတ် ၎င်း၏ဦးတည် ရေးသားချက်အတွက် မှန်ကန်ကြောင်းမှတ်ယူရသည်။ မှားယွင်းသောဆရာများလာပါမည်။

☐ **“သူ့ကိုသင့်အိမ်၌လက်မခံနှင့်” Present Active Imperative** နှင့် **Negative Particle** သည် လုပ်ဆောင် လျက်ရှိသော အရာတစ်ခုကို ရပ်တန့်ခြင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

“အိမ်” မှာ ခရစ်ယာန်တို့၏ ဧည့်ဝတ်ကျေပွန်မှုကို ရည်ညွှန်းနိုင်သည် (မသဲ ၂၅:၃၅, ရောမ ၁၂:၁၃, ၁တိ ၃:၂, တိတု ၁:၈, ဟေဗြဲ ၁၃:၂, ၁ပေ ၄:၉ သို့မဟုတ် ၃ယော ၅-၆)။ သို့သော်ဤနေရာ၌ ခရီးသွားလာသော အမှုတော်ဆောင်ကို စကားပြောရန် အိမ်အသင်း တော်သို့ ခေါ်ဝင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ကောင်းဖြစ်ပါမည် (ရောမ ၁၆:၅, ၁ကော ၁၆:၁၉, ကောလောသဲ ၄:၁၅, ဖိလေမုန် ၂)။

☐ **“နှုတ်ဆက်နှင့်”** နောက်ထပ် Present Active Imperative နှင့် Negative Particle ဖြစ်သည်။ မိမိကိုယ်ကို ယေဘုယျ သဘောဖြင့် ခရစ်ယာန်တို့အဖြစ် မိတ်ဆက်ရာဝယ် အရိပ်အမြွက်မျှသော မိတ်သဟာယက အတည်ပြုရန် နားလည်မှုလွဲတတ်ပါသည် (၁၁) ဤဘော်ပြချက်ကို ယနေ့ကာလ၌ကျင့်သုံးရန် ခက်ခဲပါမည်။ များစွာသောသူတို့က မိမိတို့ကိုယ်တို့ ခရစ်ယာန်ဟုခေါ်ဆိုကြသည်။ ထိုသူတို့အားဝေငွေရန်အားထုတ်သော် လှိုက်လှဲသောသဘောရှိဘို့လိုပါမည်။ ဦးဆောင်သူအပိုင်းကလည်း ဩဝါဒများကို ထောက်ပြရာ၌ သတိချပ်ဘွယ်ရှိပါသည်။ ဂိုဏ်းဂဏသဘောသက်ရောက်မှု မလိုလားအပ်သောကြောင့်ဖြစ်သည်။

ကျမ်းချက် အခင်းငယ် ၁၂-၁၃။ သင်တို့အား ငါရေးစရာအကြောင်းအများရှိသော်လည်း၊ စက္ခုပေါ်၌ မှင်နှင့်ရေးခြင်း၌ အလိုမရှိ။ သင်တို့ဆီသို့ငါလာ၍ အချင်းချင်းအားရဝမ်းမြောက်ခြင်း စုံလင်မည်အကြောင်း၊ သင်တို့နှင့်နှုတ်ဆက်၍ စကားပြော မည်ဟု မျှော်လင့်လျှက်နေ၏။ သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။

အခင်းငယ် ၁၂ “သင်တို့အား ငါရေးစရာအကြောင်းအများရှိသော်လည်း” ၃ယော ၁၃-၁၄ နှင့် အလားတူဖြစ်သည်။

☐ **“ဝမ်းမြောက်ခြင်းစုံလင်မည်အကြောင်း” Perfect Passive Subjunctive Periphrastic** (ဖြစ်နိုင်စရာရှိခြင်းကို ဘော်ပြ သည့်ရည်ရွယ်ချက်) ယောဟန်အများဆုံးဘော်ပြသည့် အကြောင်းအရာဖြစ်သည် (ယော ၃:၂၉, ၁၅:၁၁, ၁၆:၂၄, ၁၇:၁၃, ၁ယော ၁: ၄)။ ဤဝမ်းမြောက်ခြင်းသည် အောက်ပါအချက်များအပေါ်အခြေပြုသည်။

- ၁။ သွန်သင်သောသူ၏ အတူရှိနေခြင်း၊
- ၂။ ယူဆောင်လာသည့် သမ္မာတရားအသိ၊

ယောဟန်က ဤဝမ်းမြောက်ခြင်းကို အခင်းငယ် ၄ ၌ မေတ္တာဖြင့် အစဉ်လျှောက်လှမ်းခြင်းနှင့် နာခံခြင်းအသက်တာကို ရည်ညွှန်းထား သည်။ **အခင်းငယ် ၁၃** ဤအချက်သည် အခင်း ၁ နည်းတူ ညီမတဦးအသင်းတော်နှင့် အသင်းဝင်များကို ဘော်ပြသည့် တင်စားမှု အဖြစ် အသုံးပြုသည်။

ဆွေးနွေးရန်မေးခွန်းများ၊

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါ ၏။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏ အဓိကကျသော အခင်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါ မည်။

- ၁။ ၂ယော၌ တဖန်ဘော်ပြသည့် ၁ယော၌ဘော်ပြသော စစ်ကြောချက်သုံးမျိုးကို ဘော်ပြပါ။

- က။
- ခ။
- ဂ။

- ၂။ ဤစာစောင်သည် အမျိုးသမီးတိုင်း သို့တည်းမဟုတ် အသင်းတော်တစ်ခုကို လိပ်မူထားသလော?
- ၃။ ဤမျှတိုတောင်းသောစာစောင်အားဖြင့် လူအစုအဝေးအတွင်း အယူလွဲသူများရှိနေကြောင်း သင်မည်သို့ သိနိုင်သနည်း?
- ၄။ မည်သူသည် မည်သည့်အရာသည် ဟန်ဆောင်လှည့်ဖြားသူဖြစ်၍ အခဏ်းငယ် ၇ မှ အန္တိရစ်ဖြစ်သနည်း?
- ၅။ ဓမ္မသစ်လုပ်ဆောင်ရန်ဘော်ပြချက်ဖြစ်သော ရန်သူကိုပင် ဧည့်ဝတ်ကျေပြန်ခြင်းနှင့် မေတ္တာထားခြင်းသည် အခဏ်းငယ် ၁၀ နှင့် ၁၁ နှင့် ဆန့်ကျင်ဘက်ဖြစ်သလော?

ရှင်ယောဟန်ဩဝါဒစာတတိယစောင်

ခေတ်သုံးဘာသာပြန်ကျမ်းများ၏ ခြားနားသောအပိုဒ်ခွဲပြုဇယား

UBS ⁴	NKJV	NRSV	TEV	NJB
နှုတ်ခွန်းဆက်ခြင်း ၁	ဂါယုအားနှုတ်ဆက်ခြင်း ၁-၄	၁	နိဒါန်း ၁က ၁ခ	လိပ်မူ၍နှုတ်ဆက်ခြင်း ၁-၄
၂-၄		၂-၄	၂-၄	
ပူးပေါင်းဆောင်ရွက်ခြင်း နှင့်ဆန့်ကျင်ဘက်ပြုခြင်း ၅-၈	မြင့်မြတ်သောစိတ်ထား အတွက်ပညတ်တော် ၅-၈	၅-၈	ဂါယုအားချီးမွမ်းခြင်း ၅-၈	၅-၈
	ဒယောတရပ်နှင့် ဒေမေတရီ		ဒယောတရပ်နှင့် ဒေမေတရီ	ဒယောတရပ်၏စကား ကိုသတိချပ်ခြင်း
၉-၁၀	၉-၁၂	၉-၁၀ ၁၁-၁၂	၉-၁၀ ၁၁	၉-၁၁ ဒေမေတရီအားချီးမွမ်း ခြင်း
			၁၂	၁၂
နောက်ဆုံးနှုတ်ဆက် ခြင်း ၁၃-၁၅	ခွဲခွာကာနီးနှုတ်ဆက် စကား ၁၃-၁၅	၁၃-၁၄ ၁၅	နောက်ဆုံးနှုတ်ဆက် ခြင်း ၁၃-၁၄ ၁၅က ၁၅ခ	နိဂုံးစာပိုဒ် ၁၃-၁၅

ဖတ်ရှုရန်လမ်းညွှန်တစ်

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါ၏။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

ကျမ်းတစောင်လုံးအား တထိုင်တည်းဖတ်ပါ။ ကျမ်းတစောင်လုံး၏ အဓိကဗဟိုပြုချက်ကို သင့်ကိုယ်ပိုင်စကားလုံးဖြင့်ဘော်ပြပါ။

၁။ ကျမ်းတစောင်လုံး၏အကြောင်းအရာ၊

၂။ စာပေအမျိုးအစား၊

ဖတ်ရှုရန်လမ်းညွှန်နှစ်

ကျမ်းတစောင်လုံးအား တထိုင်တည်းဖတ်ပါ။ အဓိကအချက်အလက်များထုတ်၍ စာတကြောင်းစီဖြင့်ဘော်ပြပါ။

၁။ ပထမစာစု၏အကြောင်းအရာ

၂။ ဒုတိယစာစု၏ အကြောင်းအရာ

၃။ တတိယစာစု၏ အကြောင်းအရာ

၄။ စတုတ္ထစာစု၏ အကြောင်းအရာ

၅။ အစရှိသည်ဖြင့် ..

ဖတ်ရှုရန်လမ်းညွှန်သုံး

မူရင်းကျမ်းရေးသူ၏ဦးတည်ရည်ရွယ်ချက်အတိုင်း စာပိုဒ်အလိုက်နားလည်ခြင်း၊

တခဏ်းလုံးကိုတထိုင်တည်းဖြင့်ဖတ်ပါ။ အကြောင်းအရာတို့ကိုမှတ်ထားပါ။ သင်၏အကြောင်းအရာ အပိုဒ်ခွဲမှုနှင့် ခေတ်သုံးကျမ်းများ ၏အပိုဒ်ခွဲမှုနှိုင်းယှဉ်ကြည့်ပါ။ စာပိုဒ်ခွဲခြင်းအထိ ဝိညာဉ်တော်မှုတ်သွင်းညွှန်ကြားသည် မဟုတ်သော်လည်း မူရင်းကျမ်းရေးသူ၏ ဦးတည်ရည်ရွယ်ချက်သော့ချက် အတိုင်းလိုက်ခြင်းဖြစ်ရာ အနက်ပြန်ခြင်းအတွက် အနှစ်သာရဖြစ်ပါသည်။ စာပိုဒ်တစ်စုတိုင်း၌ အကြောင်းအရာတစ်ခုစီကိုသာ ဦးတည်ထားပါသည်။

- ၁။ ပထမစာပိုဒ်၊
- ၂။ ဒုတိယစာပိုဒ်၊
- ၃။ တတိယစာပိုဒ်၊
- ၄။ အစရှိသည်ဖြင့်...

ရှင်ယောဟန်ကြွဝါဒစာတတိယစောင်၏ ကျမ်းအဆက်အစပ်များအား ခြုံငုံသုံးသပ်ခြင်း၊

နိဒါန်း၊

- က။ ဤစာစောင်ငယ်သည် ဒုတိယစာစောင်ထက်အနည်းငယ်ပိုတိုသည်အတိုင်း တတိယစာစောင်ဟူသာ ခေါ်ဆိုသည်။ ဤဒုတိယ စာစောင်နှင့် တတိယစာစောင်သည် ပထမရာစုနှစ်ကုန်လုနီးချိန်၊ ရောမပိုင်နက် အာရှမိုင်းနားရှိ ဒေသန္တရအသင်းတော်သို့ ယောဟန်က ချင့်ချိန်ညီမျှသောသတင်းစကားတခု တည်ဆောက်ခြင်းဖြစ်ပါသည်။
- ခ။ ဒုတိယစာစောင်သည် မှားယွင်းသောကြွဝါဒသို့ ညွှန်ပြသော ဆရာများပြဿနာနှင့်စပ်ဆိုင်၍ တတိယစာစောင်မှာမူ ကူညီမစ ရန်ညွှန်ပြတတ်သော ဆရာများအား ထုတ်တော်ချီးမွမ်းခြင်းဖြစ်သည်။
- ဂ။ တတိယစာစောင်၌ အထူးသဖြင့် နာမည်နှင့်တကွ လူသုံးဦးကိုတွေ့ရသည်။
 - ၁။ ဂါယု (ဘုရား၊ တရားကိုင်းရှိုင်းသောသူ)
 - က။ အခြား ကျမ်းစောင်တို့၌ ဂါယု သုံးယောက် တွေ့ရသည်။ မာကေဒေါနိမှ ဂါယု၊ တမန်တော် ၁၉:၂၉၊ ဒေရ ဗေမြို့သား ဂါယု တမန်တော် ၂၀:၄၊ ကောရိန္ဒမြို့သား ဂါယု၊ ရောမ ၁၆:၂၃၊ ၁ကော ၁:၁၄ တို့ဖြစ်သည်။
 - ခ။ တမန်တော်ဖွဲ့စည်းမှုအရသိရသည်မှာ ဤတတိယစာစောင်မှာဂါယုသည် ပေရဂံသင်းအုပ်အဖြစ် ယောဟန် ခန့်အပ်ထားသူဖြစ်သည်။
 - ၂။ ဒေယောတရပ် (အသင်းတော်ထဲမှ ဘုရားမဲ့ပြဿနာရှာသူ)
 - က။ ဓမ္မသစ်ကျမ်းမှ ထိုသူကို ဤနေရာ၌သာတွေ့ရသည်။ ထိုသူ၏အမည်သည် ရှားရှားပါးပါးဖြစ်၍ “ဇူးစံနတ် ဘုရားအား ပြုစုပေးသူ” ဟု ဆိုလိုသည်။ ဇူးစံနတ်ဘုရားသည် “ခရီးသွားသူတို့အား ကွယ်ကာသူ” ဖြစ်ရာ ထိုသူ ၏ အမည်သည် ဇူးစံ၏ နောက်မှ လိုက်လာရာ ခရီးသွားသူတို့အား ဆန့်ကျင်သည့် အနက်ဖြစ်ပြန် သည်။
 - ခ။ ၎င်း၏စိတ်နေသဘောအား အခဏ်းငယ် ၉-၁၀ ၌တော်ပြသည်။
 - ၃။ ဒေမေတရီ (ယောဟန်၏စာစောင်အား ဤဒေသန္တရအသင်းတော်သို့ဆောင်ယူလာပေးသူ)
 - က။ ခရီးသွားလာနေသော သာသနာပြုတဦး ဖြစ်ကြောင်းထင်ရှား၍ ဧဖက်မြို့မှ တမန်တော်ယောဟန်၏ စာကို ယူလာပေးခြင်းဖြစ်သည်။
 - ခ။ ရာဇဝင်ကျမ်းများ အဆိုအရ တမန်တော် အဖွဲ့အစည်း၌ပါသောထိုသူသည် ဖိလဒေလဖိ သင်းအုပ်အဖြစ်တ မန်တော်ယောဟန်က ခန့်အပ်ထားခဲ့သည်ဟုဆိုသည်။
- ဃ။ ကနဦးအသင်းတော်ကာလက ဤခရီးသွားလာသော ဆရာများ/ဧဝံဂေလိဆရာများအတွက် မည်ရွှေမည်မျှ၊ မည်သို့ထောက်ပံ့ ရမည်ဟူသော အရာအတွက်အခက်အခဲရှိခဲ့ကြသည်။ ဒုတိယရာစုနှစ်အရေးအသားထဲမှ ကျမ်းဂန်စာရင်းမဝင်သည့် *The Didache or The Teaching of the Twelve Apostles* ၌ တော်ပြသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
အခဏ်းကြီး ၁၁ “ဆရာ၊ တမန်တော်၊ ပရောဖက် တို့နှင့် စပ်ဆိုင်သောအရာ”

“ထို့ကြောင့် တစ်စုံတစ်ယောက်သည် ငါဆိုခဲ့ပြီးသောအရာတို့ကိုလာ၍ သင်တို့အားသင်ကြားသည်ရှိသော် ထိုသူအား လက်ခံကြလော့။ သို့သော် ထိုသူနှင့်သင်မှုသူကိုယ်တိုင်က ဤခံယူချက်မဟုတ်ပဲ အခြားတပါးသောအရာကို သင်ကြားလာသော် နားမထောင်ကြနှင့်။ သို့သော်လည်း ထိုသူသည်ဖြောင့်မတ်ခြင်းတရားနှင့် သခင်ဘုရားကိုသိကျွမ်းခြင်း၌ တိုးပွားစေသော် ထိုသူအားသခင်ကဲ့သို့လက်ခံကြလော့။ ဝမ်းမြောက်ဘွယ်သတင်း၏ ပြဌာန်းချက်အရ တမန်တော်များ၊ ပရောဖက်များနှင့်စပ်ဆိုင်၍ သင်တို့ထံသို့လာရောက်သော တမန်တော်တို့အား သခင်ဘုရားကဲ့သို့အမှတ်ပြု၍လက်ခံလော့။ သို့သော်လည်း ထိုသူသည် တရက်ထက်ပို၍မနေသင့်။ အကယ်၍လိုအပ်သော် နောက်တနေ့ထပ်နေစေ။ အကယ်၍ သုံးရက်တိုင်အောင်နေသော် ထိုသူသည် မှားယွင်းသောပရောဖက်ဖြစ်၏။ ထိုတမန်တော်သည် ထွက်ခွာသွားသောအခါ၌ နောက်ထပ်တည်းခိုရာအရပ်ရောက်သည်ထိ လုံလောက်သော မုန့်မှတပါး အဘယ်အရာမျှမယူစေနှင့်။ သို့သော် ငွေကြေးကိုတောင်းလတ်သည်ရှိသော် ထိုသူသည် မှားယွင်းသောပရောဖက်ဖြစ်၏ (p.380)။

သို့သော်လည်း တစ်စုံတစ်ယောက်က ငါ့အားငွေကြေးကိုငှင်း၊ တစ်စုံတစ်ရာကိုငှင်းပေးလော့ဟု ဝိညာဉ်တော်၌ဆိုသော်လည်း နားမထောင်ကြနှင့် သို့သော် အခြားလိုအပ်သောသူအတို့အလို၌ ပေးရန် ထိုသူသည်ဆိုလျှင် ထိုသူအားအလျှင်းစီရင်ခြင်း မပြုရ။ သခင်ဘုရား၏နာမတော်၌ လာသောသူတို့အားလက်ခံကြလော့။ လက်ဝဲလက်ယာကို နားလည်အံ့သော၌ ထိုသူအား သက်သေပြစေကြလော့။ ရပ်ဝေးမှလာရောက်သောသူအား သင်တို့တတ်စွမ်းနိုင်သမျှ ဖေးမခြင်းကိုပြုလော့။ လိုအပ်လျှင်ပင် နှစ်ရက်၊ သုံးရက်ထက် ကျော်လွန်၍ သင်တို့၌မရှိစေနှင့်။ သို့သော် ရောင်းဝယ်ခြင်း၌ သင်တို့နှင့်အတူနေလိုလျှင် ထိုသူသည် လက်မှတ်အတတ်ကိုလုပ်၍ အစာကိုစားစေ။ ထိုသူ၌ ကုန်မရှိသော် သင်တို့နားလည်သည်အတိုင်း ထိုသူအားပျင်းရိ အားလပ်၍ မနေစေကြနှင့်။ အကယ်၍ထိုသူသည် မလုပ်လိုသော် ခရစ်တော်အားရောင်းစားသူဖြစ်၏။ ထိုအရာများတို့အား သတိနှင့် ရှောင်ရှားကြလော့ (p.381)။

စကားလုံးနှင့်စကားစုအလိုက်လေ့လာခြင်း။

ကျမ်းချက် အခန်းငယ် ၁
“အသက်ကြီးသူသည်ချစ်အပ်သောဂါယုကို ကြားလိုက်ပါ၏။ ငါသည်သင်၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိ၏”

အခန်းငယ် ၁ “အသက်ကြီးသူ” အသက်ကြီးသူဟူသော ဝေါဟာရသည် “သင်းအုပ်” ဝေါဟာရနှင့် အနက်အဓိပ္ပါယ်တူညီမှုရှိသည် (တိတု ၁:၅, ၇, တမန်တော် ၂၀:၁၇, ၂၈)။ မှတ်စုအပြည့်အစုံကို ၂ယော ၁၅၅။

☐ “ချစ်အပ်သော” ဤအသုံးအနှုံးသည် ယောဟန်ရေးသောစာတို့၏ ဝိသေသအသွင်တစ်ခုဖြစ်သော်လည်း (၁ယော ၂:၇, ၃:၂, ၂၁, ၄:၁, ၇, ၁၁, ၃ယော ၁, ၂, ၅, ၁၁) ခရစ်ဝင်ကျမ်း၊ သို့မဟုတ် ဗျာဒိတ်ကျမ်းတွင်မူ ယုံကြည်သူအတွက် အခေါ်အဝေါ်အဖြစ် မတွေ့ရပေ။

☐ “ဂါယု” ဤဒေသန္တရ အသင်းတော်၏ သင်းအုပ်သည် ဂါယုလော! သို့တည်းမဟုတ် ဒရောတရပ်လော! ဟူသည့်အချက်၌ အချေအတင်ဆွေးနွေးမှုရှိသည်။ ဤမျှလောက်သာတွေ့ရသော အချက်အလက်အနည်းငယ်ပေါ် တရားသေရပ်တည်ချက်ပြုရန် အလွန်ခက်ခဲပါသည်။ အခန်းငယ် ၉၅ အသင်းတော်နှင့် ထိုသူတို့ကို ညွှန်ဆိုထားသည်ဖြစ်ရာ ဖြစ်နိုင်ဘွယ်ရှိသည်မှာ ဒရောတရပ်သည် အိမ်အသင်းတော်တစ်ခုကိုဦးဆောင်၍ ဂါယုမှာမူထိုမှ မနီးမဝေးရှိ အခြားအိမ်အသင်းတော်တစ်ခုအား ဦးဆောင်နေပါသည်။ သို့သော် ဤအချက်သည် မှန်းဆချက်သက်သက်သာဖြစ်ပါသည်။

☐ “ငါသည်သင်၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိ၏” ယောဟန်၏စာစောင်တို့၌ မကြာခဏပင် ချစ်ခြင်းမေတ္တာနှင့် သမ္မာ တရား (မှန်ကန်သော) ကို အတူတကွတွေ့ရလေ့ရှိသည် (၂ယော ၁, ၂, ၃, ၄, ၂ယော ၁, ၃, ၄, ၈, ၁၂)။ အောက်ပါအချက်တို့ကို သမ္မာတရားအဖြစ်ရည်ညွှန်းနိုင်သည်။

- ၁။ သန့်ရှင်းသောဝိညာဉ်တော် (ယော ၁၄:၁၇)
- ၂။ သားတော်ယေရှု (ယော ၈:၃၂, ၁၄:၆)
- ၃။ ဝမ်းမြောက်ဘွယ်သတင်း၌ပါဝင်သောအချက်များ (၁ယော ၂:၂, ၃:၂၃)

ကျမ်းချက် အခန်းငယ် ၂-၄ အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။ သင်သည်သမ္မာတရား၌ကျင့်လည်သည်အတိုင်း သင်၌ရှိသောသမ္မာတရား၏အကြောင်းကို ညီအကိုတို့သည် လာ၍သက်သေခံကြသောအခါ ငါသည်အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင့်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက်သာ၍ ဝမ်းမြောက်ခြင်းမရှိ။

အခန်းငယ် ၂ “စိတ်နှလုံး” ဤဝေါဟာရ “psuche ” (စိတ်နှလုံး) သည် “ pneuma ” နှင့် အနက်အဓိပ္ပါယ်တူညီလှနီးပါးဖြစ်သည်။ ၎င်းကို ပုဂ္ဂိုလ် သို့မဟုတ် တဦးချင်းအား ညွှန်းရာ၌သုံးသည်။ လူ၏သီးခြားကဏ္ဍတခုကို ရည်ညွှန်းခြင်းမျိုးမဟုတ်ပါ (ခန္ဓာ၊ စိတ်၊ ဝိညာဉ်)။ လူသားသည် တစ်စုတစ်စည်း တည်းဖြစ်ခြင်း တခုဖြစ်သည် (ကမ္ဘာဦး ၂:၇)။ ကျွန်ုပ်တို့သည် စိတ်ဝိညာဉ်ဖြစ်သည်။ ကျွန်ုပ် တို့၌စိတ်ဝိညာဉ်ရှိသည်မဟုတ်ပေ။

▣ “သင်သည်အရာရာ၌ကောင်းစားခြင်းနှင့်ကျန်းမာခြင်းရှိမည်အကြောင်း” ဤအချက်သည် ပထမရာစု၌ ဂရိ၊ ရောမ လောကတွင် အဖွင့်ဆုတောင်းချက်ပုံစံတခုဖြစ်သည်။ ဤအချက်သည် ကျန်းမာခြင်း၊ ကြွယ်ဝခြင်းနှင့် ပိုင်ဆိုင်မှုအတွက် လက်ကိုင်ပြုရမည့် ကျမ်းမျိုးမဟုတ်ပါ။ ကျမ်းချက်တခုကို ၎င်း၏ရှေ့နောက် အဆက်အစပ်ထဲမှ ထုတ်နှုတ်၍ အသုံးပြုနိုင်သည်။ ထိုခေတ်၌ မရည်ညွှန်းသည့်အရာကို ယနေ့ခေတ်၌လည်း ရည်ညွှန်း၍ မရနိုင်ပါ။ ဝိညာဉ်တော်မှတ်သွင်းခြင်း ခံရသောသူသာလျှင် မူရင်းကျမ်းရေးသူဖြစ်ပါ၏။ ထိုသူ၏ ဦးတည်ချက်အတိုင်းသာ လိုက်ရပါမည်။ ကျွန်ုပ်တို့၌ ကိုယ်ပိုင်ကြားညှပ်ခွင့်မရှိပါ။

▣ “ငါဆုတောင်း၏” ဂရိစာစောင်အဖွင့်အတွက် နောက်မှလိုက်မြဲရှိသော ပုံစံဖြစ်သည်။ ခံယူသောသူ၏ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းအတွက် ဆုတောင်းချက် / ဆန္ဒပြုမှု တခုဖြစ်သည်။ မိမိချစ်ခင်ရသူ တဦးအား နှုတ်ဆက်သည့်နည်းလမ်းဖြစ်သည်။ ယနေ့ခေတ်စားလျက်ရှိသော ကျန်းမာခြင်း၊ ချမ်းသာခြင်းအတွက် လက်ကိုင်ပြုရာကျမ်းအဖြစ် အသုံးမပြုနိုင်ပါ။ Gordon Fee ၏ *The Disease of the Health, Wealth Gospel* အနာငြိမ်းခြင်းနှင့်စပ်ဆိုင်သော ကျွန်ုပ်၏ရှုထောင့်ကို www.freebiblecommentary.org ၌ရှု။

အခန်းငယ် ၃ “သမ္မာတရား၌ကျင့်လည်သည်အတိုင်း” ဤစာစုသည် “အလင်း၌ကျင့်လည်ခြင်း” နှင့် သီဩလော်ဂျီသဘော၌ ယှဉ်တွဲတူညီမှုရှိသည် (၁ယော ၁:၇)။ ခရစ်ယာန်ယုံကြည်ချက်ဟူသည် အခြေခံအားဖြင့် အယူဝါဒတခု၊ လုပ်ထုံးတခု၊ အဖွဲ့ဝင်ဖြစ်မှုမျှသာ အလျှင်းမဟုတ်ပဲ ယေရှုခရစ်တော်နှင့်တော်စပ်မှု၌ အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်သည်။ ကနဦးအသင်းတော်ကို “လမ်းခရီး” (English Version) ဟု အစပြုခေါ်တွင်ခဲ့သည် (တမန်တော် ၉:၂၊ ၁၉:၉,၂၃၊ ၂၄:၂၂)။ သမ္မာတရားဟူသည် အသိတရားသက်သက်မဟုတ်ပဲ တော်စပ်မှုတခုဖြစ်သည်။ (ခရစ်တော်အားဖြင့် ဘုရားနှင့်တော်စပ်၍ ညီအကိုချစ်ခြင်းရလဒ်ကိုဖြစ်ပေါ်စေသည်) အထူးဆွေးနွေးချက် “သမ္မာတရား” ယော ၆:၅၅ နှင့် ၁၇:၃ ကိုရှု။

▣ “လာ၍သက်သေခံကြသောအခါ” နှစ်ချက်လုံးကို Present Participle သုံးထားရာ
 ၁။ ဤအသင်းသားများ၏ ဧဖက်မြို့သို့ပုံမှန် ခရီးသွားခြင်းနှင့် ယောဟန်အား သတင်းပို့ခြင်း
 ၂။ ပြန်လာသော သာသနာပြုအဖွဲ့၏ ဂါယု၏ကောင်းမြတ်ခြင်းကို သတင်းပို့ခြင်း အဖြစ် နားလည်ရသည်။
 ဖြစ်နိုင်သကဲ့သို့ရှိသည်မှာ အသက်ကြီးရင့်ပြီဖြစ်သော ယောဟန်သည် ခရီးရည်မသွားလာနိုင်တော့သောအခါ အသင်းတော်တို့၏ အခြေအနေ နှင့် တိုးပွားမှုကို ကြားရန် အလွန်နှစ်သက်လေသည်။

▣ “ငါသည်အလွန်ဝမ်းမြောက်ခြင်းရှိ၏” (၂ယော ၄၊ ဖိလိပ္ပိ ၄:၁၀)
 အခန်းငယ် ၄ “ငါ၏သားသမီးတို့သည်” ယောဟန်၏စာစောင်များမှ အများဆုံးတွေ့ရသည့် ထူးခြားချက်ဖြစ်သည် (၁ယော ၂: ၁၂,၁၃,၁၈,၂၈၊ ၃:၇,၁၈၊ ၄:၄၊ ၅:၂၁)။ ဤနေရာ၌အထူးပြုထားသည်မှာ (၁) ယောဟန်၏ တမန်တော်အခွင့်အာဏာ၊ သို့မဟုတ် (၂) အသင်းတော်တို့နှင့်ယောဟန်၏ နောက်ဆုံးနေ့ရက်တိုင် အမှုတော်ဆောင်ခဲ့ရာ ရောမပိုင်နက် အာရှမိုင်းနား (တူရကီအနောက်ဘက်) ရှိ ယုံကြည်သူတို့အား ယောဟန်၏ ချစ်ခင်ကြင်နာသည့် အသုံးအနှုံးဖြစ်သည်။

ကျမ်းချက် အခန်းငယ် ၅-၈ အချင်းချစ်သူ၊ သင်သည် ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း၊ ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီပြုတတ်၏။ ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာ အကြောင်းကိုအသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင် ကောင်းသောအမှုကို ပြုလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် နာမတော်ကိုထောက်၍ သာသနာပလူတို့တွင် အလှူမခံဘဲ သွားကြ၏။ ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကိုပြုအပ်ကြ၏။

အခန်းငယ် ၅ “အာဂန္တုတို့အား၎င်း” အသင်းတော်အနေဖြင့် ဤ လှည့်လည်ခရီးသွားလာသည့် ခရစ်ယာန်သာသနာပြုတို့အား ကြိုဆိုထောက်မသင့်ပါ။ သို့ရာတွင် နေရာဒေသအခြေအနေကြောင့် ဂါယုတစ်ဦးတည်းကသာလျှင် ထိုသူတို့သည်လည်း ယေရှုခရစ်တော်အား သိ၍ အစေခံ၍ ချစ်ကြသည်ဟူသော အချက်ဖြင့်ပင် ထို ညီအစ်ကိုတို့အား မစမူကို ပြုလေသည်။

☐ “ပြုသမျှသောဝတ်တို့ကို” အဆက်အစပ်ရှိသော နာမ်စား ean နှင့် Aorist Middle Subjunctive က ပြီးပြည့်စုံသည့် လက္ခဏာနှင့် အခြေအနေကို ဘော်ပြနေသည်။ ဂါယုအနေဖြင့် ဤခရီးသွားသာသနာပြုတို့အား အမြဲတစေ တတ်နိုင်သမျှအတိုင်း ကူညီ မစမူပြုလေသည်။

☐ “သမ္မာတရားနှင့်အညီပြုတတ်၏” ဤသို့သော ဂါယု၏လုပ်ဆောင်ချက်တို့သည် အခန်းငယ် ၉-၁၀ မှ ဒယောတရပ်၏ အပြုအမူနှင့် အလွန်ခြားနားမှုရှိသည်။ အထူးဆွေးနွေးချက် “ယုံကြည်ခြင်း” ယော ၁:၇ နှင့် ယော ၁:၁၄ ကိုရှု။

အခန်းငယ် ၆ “ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌သက်သေခံကြ၏” ဧဖက်မြို့ရှိ အသင်းတော်၌ အတူတကွ စုဝေးကိုးကွယ်ခြင်း အမှုပြုစဉ် ခရီးစဉ်နှင့်စပ်လျဉ်း၍ သက်သေခံ သတင်းပို့ကြကြောင်း ထင်ရှားသည်။

အထူးဆွေးနွေးချက်ခေါင်းစဉ် “အသင်းတော်” (EKKLESIA)
 ဂရိဝေါဟာရဖြစ်သော ekklesia သည် “ထုတ်ဆောင်ခြင်း” နှင့် “ခေါ်ယူခြင်း” စကားလုံး နှစ်လုံးမှဖြစ်ရာ ဘုရားသခင်ကတစ်ဦးချင်းကို ခေါ်ထုတ်ခြင်းအား နားလည်စေသည်။ ကနဦးအသင်းတော်က ဤစကားလုံးကို လောကီဝေါဟာရ အသုံးအနှုံးမှ ယူထားရာ(တမန်တော် ၁၉:၃၂,၃၉,၄၁) ဣသရေလလူတို့ စုရုံးခြင်းအတွက် Septugint ကျမ်းက ဤဝေါဟာရကို သုံးထားခြင်းကြောင့်ဖြစ်သည် (Qahal, BDB 874, တောလည်ရာ ၁၆:၃, ၂၀:၄)။ ဓမ္မဟောင်းကာလမှ ဘုရားသခင်၏လူများကဲ့သို့ပင် ဆက်လက်၍ အသုံးပြုခြင်းဖြစ်သည်။ ထိုသူတို့သည် ဘုရားသခင်၏တလောကလုံးနှင့်ဆိုင်သော အမှုတော်မြတ်ပြည့်စုံရန် အလိုရှိ၍ အသစ်သော ဣသရေလလူမျိုးတော်ပင် ဖြစ်တော့သည် (ရောမ ၂:၂၈-၂၉, ဂလာတီ ၆:၁၆, ၁ပေ ၂:၅-၉, ဗျာဒိတ် ၁:၆) (ကမ္ဘာဦး ၃:၁၅, ၁၂:၃, ထွက်မြောက်ရာ ၁၉:၅-၆, မသဲ ၂၈:၁၈-၂၀, လုကာ ၂၄:၄၇, တမန်တော် ၁:၈)။ ဤဝေါဟာရကို ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထု၌ အနက်အဓိပ္ပါယ်အမျိုးမျိုး၌ အသုံးပြုလေသည်။

- ၁။ လောကီရေးရာစုဝေးမှုများ၊ တမန်တော် ၁၉:၃၂,၃၉,၄၁
- ၂။ ခရစ်တော်၌ရှိသောဘုရားသခင်၏လူများ၊ မသဲ ၁၆:၁၈ နှင့် ဧဖက်ဩဝါဒစာ
- ၃။ ခရစ်တော်၌ရှိသောယုံကြည်သူများ၏ ဒေသန္တရအဖွဲ့အစည်းများ၊ မသဲ ၁၈:၁၇, တမန်တော် ၅:၁၁ (ဤကျမ်းချက်များမှာ ယေရှုလင်မှ အသင်းတော်များအား ရည်ညွှန်းသည်။)
- ၄။ ဣသရေလလူမျိုးအစုအဖွဲ့၊ တမန်တော် ၇:၃၈၊ သတေဖန်၏တရားဟောချက်
- ၅။ ဒေသတခုအတွင်းရှိ ဘုရားသခင်၏လူများ၊ တမန်တော် ၈:၃ (ယုဒ သို့မဟုတ် ပါလတိုန)

☐ “ဘုရားသခင်၏အလိုတော်နှင့်အညီ” စုံလင်သော မေတ္တာ၏ထူးခြားချက်ကို ဆိုလိုသည် (ကောလောသဲ ၁:၁၀, ၁သက် ၂: ၁၂)။ ယုံကြည်သူများသည် ၎င်းတို့ ကိုးစားသောအရှင်နှင့် လျော်ကန်သင့်တင့်စွာ သတင်းကောင်းဝေငွေခြင်း၌ ပတ်သက်သူတို့ဖြစ်သည် (ဧဖက် ၄:၁)။

☐ “ပို့လိုက်ပြန်လျှင်” ထိုခရီးသွားသာသနာပြုများအတွက် ဆင်ယင်ပေးခြင်း၊ ဆုတောင်းပေးခြင်းနှင့် လိုအပ်သည်များထောက်ပံ့ပေးခြင်းအတွက် အသုံးအနှုံးတစ်ခုဖြစ်သည် (တမန်တော် ၁၅:၃, ရောမ ၁၅:၂၄, ၁ကော ၁၆:၆, ၂ကော ၁:၁၆, တီတု ၃:၁၃)။

☐ “ကောင်းသောအမှုကိုပြုလိမ့်မည်” “နှစ်သက်မြတ်နိုးခြင်း” အသုံးအနှုံးအတွက် အဲဂုတ္တုပုရပိုဒ် (Moulton and Milligan, *The Vocabulary of the Greek Testament*) ၌တွေ့ရသော ဂရိဝေါဟာရတစ်ခုဖြစ်သည် (တမန်တော် ၁၀:၃၃)။

အခဏ်းငယ် ၇

- NASB** - “နာမတော်အဘို့အလို၌”
- NKJV** - “နာမတော်ကိုထောက်၍”
- NRSV** - “ခရစ်တော်အဘို့အလို၌”
- TEV** - “ခရစ်တော်၏အမှုတော်မြတ်၌”
- NJB** - “နာမတော်အဘို့အလို၌ပြည့်ဝစုံလင်စွာ”

ပုဂ္ဂိုလ်တော်မြတ်နှင့် ယေရှုခရစ်တော်၏ လုပ်ဆောင်တော်မူချက်အတွက် ရပ်တည်သည့် “နာမတော်” ၏ သာဓကတစ်ခုဖြစ်သည်။ ယုံကြည်သူများအနေဖြင့် ကိုယ်တော်၏နာမတော်၌ ယုံကြည်ကြ၍ (ယော ၁:၁၂, ၃:၁၈, ရောမ ၁၀:၉, ၁ကော ၁၂:၃, ဖိလိပို့ ၂:၉-၁၁) နာမတော်၌ အပြစ်လွတ်ခြင်းခံထားရသူများဖြစ်ရကား (၁ယော ၂:၁၃) နာမတော်အတွက်ပင် လုပ်ဆောင်အသက်ရှင်လေသည် (မသဲ ၁၀:၂၂, ၂၄:၉, မာကု ၁၃:၁၃, လုကာ ၂၁:၂၁, ၂၇, ယော ၁၅:၂၁, ၂၀:၃၁, တမန်တော် ၄:၁၇, ၅:၄၁, ၉:၁၄, ရောမ ၁:၅, ၁ပေ ၄:၁၄, ၁ဖိ, ဗျာဒိတ် ၂:၃)။

- ☐ **NASB** - “တပါးအမျိုးသားများထံမှ မည်သည့်အရာမျှလက်မခံဘဲ”
- NKJV** - “တပါးအမျိုးသားများထံမှ မည်သည့်အရာမျှမယူဘဲ”
- NRSV** - “သာသနာပလူတို့တွင် အလှူမခံဘဲ”
- TEV** - “မယုံကြည်သူများထံမှ မည်သည့်အကူအညီမျှလက်ခံခြင်းမရှိဘဲ”
- NJB** - “မည်သည့်အကြောင်းကြောင့်မျှ မယုံကြည်သူများအပေါ် အမှီသဟဲမပြုဘဲ”

မသဲ ၁၀:၅-၁၅ ၌ ဆယ့်နှစ်ယောက်သောသူတို့အားလည်းကောင်း၊ လုကာ ၁၀:၄-၇၅ ၌ အယောက် ခုနစ်ဆယ်တို့အားလည်းကောင်း၊ သခင်ယေရှုမိန့်ဆိုခဲ့သည်နည်းတူ ကိုယ်တော်၏ထောက်မတော်မူခြင်းအတွက် ဘုရားသခင်အား ကိုးစားခြင်းသက်သေကို ရည်ညွှန်းသည်။

ဤပထမရာစုနှောင်းပိုင်းအသုံးအနှုံး “တပါးအမျိုးသား” သည် နတ်ဘုရားကိုးကွယ်သူများ၊ သို့မဟုတ် မယုံကြည်သူများကို ရည်ညွှန်းချက်ဖြစ်သည် (မသဲ ၅:၄၇, ၁ပေ ၂:၁၂, ၄:၃)။ ယုံကြည်သူဟူသည် ဝမ်းမြောက်ဘွယ်သတင်းကောင်းအတွက် အထောက်အမဖြစ် ရန်ရှိသည်။ ထိုသူ၏ မစ ထောက်ပံ့ခြင်းအားဖြင့်လည်း ထိုသူ၏ နှလုံးသားကို ရှင်းလင်းစွာမြင်ရပါသည်။ ယောဟန်၏နေ့ရက်ကာလ၌ များစွာသော ခရီးသွားလာသူဆရာများတို့က ငွေကြေးနှင့် ဂုဏ်သတင်းကျော်စောခြင်းအတွက် သွန်သင်တက်လေသည်။ ဘုရားသခင်၏ ဆရာများ၊ တရားဟောဆရာများ၊ ဧဝံဂေလိဆရာများအား ၎င်းတို့၏ပြောစကားအရ ထောက်ပံ့ရန် မဟုတ်ပဲ ၎င်းတို့အစေခံနေသည့်သခင်၏ အမှုတော်အဘို့အလို၌သာ ပါဝင်ခြင်းဖြစ်သည်။

- ☐ **NASB, REB** - “ထွက်သွားကြ၏”
- NKJV** - “သွားကြ၏”
- NRSV** - “ခရီးကိုအစပြုကြ၏”
- TEV, NJB** - “ခရီးရှည်ထွက်ခွာကြ၏”

အောက်ပါအချက်များအတွက် အများဆုံးအသုံးပြုသော ကြိယာအသုံးဖြစ်သည်။

- ၁။ ၁ယော ၂:၁၉၅ မှားယွင်းသောဆရာများ အသင်းတော်မှ ထွက်ခွာခြင်း၊
- ၂။ ၁ယော ၄:၁၅ မှားယွင်းသောပရောဖက်များ လောကထဲသို့ ထွက်သွားကြခြင်း၊
- ၃။ ၂ယော ၇၅ လှည့်ဖြားသောသူအများ လောကထဲသို့ထွက်သွားကြခြင်း၊
- ၄။ ၃ယော ၇၅ စစ်မှန်သော တမန်တော်များသက်သေခံရန်အလို၌ ထွက်သွားကြခြင်း၊ (ဤလောကထဲသို့)

အခန်းငယ် ၈ “ငါတို့သည် သမ္မာတရားကို ကူမသောသူဖြစ်အံ့သောငှါ” သာသနာပြုသူတို့အား ယုံကြည်သူများက ထောက်မခံခြင်းကို ပြသည်နည်းတူ ထိုသူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းဖြင့်လုပ်ဆောင်အစေခံမှု၊ သမ္မာတရားပေါ်ရပ်တည်မှု၌ ထောက်မအား ပေးခြင်းလည်းမည်ပါ၏။ ခရစ်ယာန်တို့၏ ပေးကမ်းခြင်းအတွက် ဓမ္မသစ်လမ်းညွှန်မှုကို ၂ကော ၈-၉ ၌တွေ့ရပါသည်။

▣ “ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို” ဧည့်ဝတ်ကျေပြန်ခြင်းအမှုအရာသည် ကနဦးအသင်းတော်၏အရေးကြီးသော ဝတ္တရားတစ်ခုဖြစ်ပါသည်။ အကြောင်းမှာ အပြင်တည်းခိုဆောင်အများစု၏ အကျင့်စရိုက်တို့ကြောင့် စိတ်မကောင်း၊ နောင်တရဘွယ်ရှိသောကြောင့်ဖြစ်သည် (မသဲ ၂၅:၃၅, ရောမ ၁၂:၁၃, ၁တိ ၃:၂, ၅:၁၀, တိတု ၁:၈, ဟေဗြဲ ၁၃:၂, ၁ပေ ၄:၉)။

▣ “ပြုအပ်ကြ၏” အထပ်ထပ်ဘော်ပြခြင်းဖြစ်သော သွန်သင်မှုဖြစ်သည် (ယော ၁၃:၁၄, ၁ဇူး ၇, ၁ယော ၂:၆, ၃:၁၆, ၄:၁၁)။ Ophelō ဝေါဟာရ၏အနက်အဓိပ္ပါယ်မှာ “ငွေရေးကြေးရေးနှင့်ဆိုင်သောကြွေးမြီ” ဟု တိုက်ရိုက် နားလည်ရသော်လည်း တာဝန်သိ တတ်သည့် စိတ်သဘော၊ သို့မဟုတ် တစ်စုံတစ်ဦးထံ တင်နေသော ကျေးဇူးအရာ၌ တင်စားသုံးနှုံးလာသည်။

ကျမ်းချက် အပိုဒ်ငယ် ၉-၁၀ အသင်းတော်ထံသို့ မှာစာကို ငါရေး၍ပေးလိုက်လေပြီ။ သို့သော်လည်း အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။ ထို့ကြောင့် ငါလာသောအခါ သူသည်မိမိပြုသောအမှုကို မိမိသတိရစေခြင်း ဌါ ငါပြုမည်။ ထိုသူသည် ငြူစုသောစကားနှင့် ငါတို့ကိုကဲ့ရဲ့သည်သာမက ကဲ့ရဲ့ခြင်းနှင့်စိတ်မပြောဘဲလျှက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထံက နှင်ထုတ်တတ်၏။

အခန်းငယ် ၉ “အသင်းတော်ထံသို့ မှာစာကိုငါရေး၍ပေးလိုက်ပြီ” ပထမစာစောင်၊ သို့မဟုတ် ဒုတိယစာစောင် သို့တည်းမဟုတ် ပျောက်ဆုံးနေသော စာစောင် တစ်ခုခုကို ရည်ညွှန်းဟန်ရှိသည်။ အားလုံးက ၂ယော ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယုံကြည်သည်။ အထူးဆွေးနွေးချက် ‘အသင်းတော်’ (EKKLESIA) ။

▣ “အကဲအမှူးလုပ်ချင်သောဒရောတရပ်” Present Active Participle ဖြစ်သည်။ “ချစ်ခြင်း” ဝေါဟာရ (phileō) နှင့် အကဲအမှူးအရာကို ချုပ်ကိုင်ခြင်း (prōteuō) ဝေါဟာရနှစ်ခုကို ပေါင်းစပ်ထားသည်။ ၎င်းကို ဓမ္မသစ်တွင် ဤနေရာ၌သာ ဘော်ပြသော်လည်း ကောလောသဲ ၁:၁၈၅ မှ ခရစ်တော်၏ကြီးမြတ်သော အနေအထားအတွက် အသုံးပြုထားသည်။ ဤသူကို “အာဏာဖြင့်ခြယ်လှယ်သူ” သို့မဟုတ် “အသင်းတော်အကြီးအကဲ” ဟု အစောပိုင်း၌မှတ်တမ်းတင်သည်။ ထိုသူသည် သင်းအုပ်လော! သို့တည်းမဟုတ် အသင်းတော်လူကြီးလော! အတိအကျမသိရပေ။ သို့သော်လည်း ဤနေရာ၌ ၎င်း၏စိတ်နေသဘောထားကို မြင်ရသည်။ ဤကဲ့သို့သော ကိုယ်ကျိုးရှာအတ္တသမားများအား ခေတ်ကာလတိုင်းတွင် အသင်းတော်တို့၌တွေ့ရတတ်သည်။ ထိုသူသည် Gnostic တဦးလော! ဟူသည့်အချက်၌ မဘော်ပြသောကြောင့် မသေချာသော်လည်း ဖြစ်နိုင်ခြေကရှိနေသည်။

James Dunn ၏ *Unity and Diversity in the New Testament* , P.392 ၌ ဘော်ပြသည်မှာ ၎င်းကို အသင်းတော်အုပ်ချုပ်စီမံ မှု၌ တစ်စုံတယောက်ကို အသင်းတော်ဥပမာ နေရာတွင်ထားသည့် “အစောပိုင်းကာသိုလိပ် စနစ်” အဖြစ် ဥပမာပေးထားသည်။ အလားတူပင် ယောဟန်၏ ရေးသားဟန်ကို ကြည့်ခြင်းအားဖြင့်လည်း တည်ရှိနှင့်ပြီးဖြစ်သည့် Ignatius ၏အစောပိုင်း ကာသိုလိပ်စနစ်ဖြစ်သည့် အသင်းတော်လုပ်ထုံးလုပ်နည်း အပေါ်တိမ်းညွှတ်လွန်းမှုကို ဆန့်ကျင်ကြောင်းတွေ့ရသည်။ ၃ယော ၉ အရလည်း ဒရောတရပ်၏ လျှို့ဝှက်အာဏာ တစ်ခုဖြင့် အသက်ကြီးသူကို တိုက်ခိုက်ကြောင်းတွေ့ရသည်။ ဤအသင်းတော်အား ဒရောတရပ် ထိန်းချုပ်ကိုင်တွယ်ထား ကြောင်းကို အလည်လာရောက်သူတို့အား လက်ခံရန်ငြင်းဆန်ရုံမက ၎င်း၏အမိန့်ကိုမလိုက်နာသူအားလည်း အသင်းတော်မှ မောင်း ထုတ်ခြင်းဖြင့် ထင်ရှားစွာမြင်ရသည်။ တနည်းအားဖြင့်ဆိုသော် ဒရောတရပ်သည် ဘုန်းတော်ကြီးတဦး၏ အခွင့်အာဏာမျိုးဖြင့် ကိုင် တွယ် လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ (cf. Ignatius, Eph, 6:1; Trall, 7:2; Smyrn, 8:1f) ဤသို့ဘုန်းတော်ကြီးဆိုင်ရာ ထင် ရှားမှုနှင့် တန်ခိုးအာဏာကို တပ်မက်မှု (philoprōteuōn) အား ဆန့်ကျင်သည့်အရာကို “အသက်ကြီးသူ” က ရေးသားဘော်ပြခဲ့သည်။ တနည်းအားဖြင့် ဤတတိယစာစောင်သည် ပထမစာစောင်နှင့် ဒုတိယစာစောင်ဖြစ်လာရာ အခြေအနေနှင့် တစ်ခုတည်းဖြစ်ဟန်ရှိသော ကြောင့် တဦးတယောက်တည်းကသာ အာဏာကို ကိုင်တွယ်ထိန်းချုပ်ခြင်းကို ဆန့်ကျင်ခြင်းနှင့် အစောပိုင်း ကာသိုလိပ်ပုံစံစနစ် ပျံ့ပွားထွန်းကားလာမှုကို ဆန့်ကျင်ခြင်းအတွက် ညီလာခံ သို့မဟုတ် လျှို့ဝှက်ညီလာခံတရပ်အဖြစ် မှတ်ယူရသည်။

▣ “ငါတို့အားအခွင့်မပေး” ဒရောတရပ်သည် ယောဟန်၏တမန်တော်အခွင့်အာဏာကို ငြင်းပယ်ရုံမျှမက တမန်တော်တို့၏ စည်းမျဉ်းကို ငြင်းပယ်ရန်လို၍ လိုက်နာသောသူတို့အားလည်း လက်တုန့်ပြန်လိုလေသည်။

အခဏ်းငယ် ၁၀ “သောအခါ” Thrid Class Conditional Sentence ဖြစ်၍ ဖြစ်စွမ်းနိုင်သော လုပ်ဆောင်မှုကိုဘော်ပြသည်။

▣ “မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါပြုမည်” ယောဟန်က ထိုသူ၏ စိတ်နေသဘောထား ကြံရွယ်ချက် (၉) နှင့် လုပ်ဆောင်ချက် (၁၀) တို့ကို ရှင်းလင်းစွာ ရုပ်လုံးပေါ်စေလိုသည်။

- ၁။ NASB - ဆိုးယုတ်သောစကားနှင့်ငါတို့ကို မတရားစွာစွပ်စွဲသည်သာမက၊
- NKJV - ငြူစူသောစကားနှင့်ငါတို့ကိုကဲ့ရဲ့သည်သာမက၊
- NRSV - မမှန်သောစွဲချက်တို့ကိုဖြန့်လျှက်ငါတို့ကို ဆန့်ကျင်သည်သာမက၊
- TEV - ငါတို့နှင့်စပ်ဆိုင်၍ တုန်လှုပ်ဘွယ်သောအရာတို့ကိုပြော၍ မုသာကိုသုံးသည်သာမက၊
- NJB - ငါတို့အား ဆန့်ကျင်၍ ဆိုးယုတ်သော ရိုးစွပ်မှုကို ပျံ့နှံ့စေသည်သာမက၊

- ၂။ ထိုသူကိုယ်တိုင်က ညီအစ်ကိုတို့အားလက်မခံ၊
- ၃။ လက်ခံရန်ဆန္ဒရှိသောသူတို့အားလည်းမြစ်တား၍၊
- ၄။ လက်ခံသောသူတို့အား အသင်းတော်မှနှင်ထုတ်လေသည်။

သူသည် မိမိကိုယ်သာ အာရုံစိုက်စေလို၍ အခြားမည်သူ့ကိုမျှ အာရုံမထားစေလိုသော အသင်းတော်မှ မိမိနှင့်သဘောမညီညွတ်သူ သဘောမတူနိုင်ဘွယ်ရှိသောသူတို့အားလည်း ဖယ်ရှားသည်။

▣ “အသင်းတော်ထဲကနှင့်ထုတ်တတ်၏” ဤပြင်းထန်သော ကြိယာအသုံး (ekballō) ကို ယော ၉:၃၄-၃၅၌ သခင်ယေရှု ကုသပေးခဲ့သည့် မျက်မမြင်အား တရားစရပ်မှနှင်ထုတ်ခြင်း၌ အသုံးပြုထားသည်။ စာတန်အား နှင်ထုတ်ဖယ်ရှားခြင်းအတွက်လည်း ယော ၁၂:၃၁ ၌ အသုံးပြုထားသည်။

ကျမ်းချက် အခဏ်းငယ် ၁၁-၁၂ အချင်းချစ်သူ၊ မကောင်းသောနည်းကိုမလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကိုကျင့်သောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား ဘုရားသခင်ကိုမသိမမြင်ရပြီ။ လူအပေါင်းတို့သည် ဒေမေတရီ၏သက်သေဖြစ်ကြ၏။ သမ္မတရားသည်လည်းသူ၏သက်သေဖြစ်၏ ငါတို့သည်လည်း ထိုသူဘက်၌သက်သေခံကြ၏။ ငါတို့၏သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့သိကြ၏။

အခဏ်းငယ် ၁၁ “မကောင်းသောနည်းကိုမလိုက်နှင့်” Present Middle (deponent) Imperative ဖြစ်၍ လုပ်ဆောင်ပြီးသော အရာတစ်ခုကို ရပ်တံ့စေခြင်း အနက်ဖြစ်သည်။ အတုမြင်အတတ်သင်ခြင်းအတွက် ဂရိဝေါဟာရ (mimeomai) ဖြစ်သည်။ မိမိတို့စံပြုရ မည့်အရာကို ဂရုစိုက်ရွေးချယ်ရပါမည်။ အသင်းတော်၌ ရင့်ကျက်သော ယုံကြည်သူများဖြစ်ဘို့လိုပါသည် (၂သက် ၃:၇,၉, ဟောပြော ၆: ၁၂, ၁၃:၇)။ ဒေမေတရီသည်ပုံသက်သေကောင်းဖြစ်၍ ဒရောတရပ်ကား ဆိုးယုတ်သောသက်သေဖြစ်သည်။

▣ “ကောင်းသောအကျင့်ကိုကျင့်သောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏” ယောဟန်၏စာစောင်တို့၌ ယုံကြည်သူဧကန် ဖြစ်ကြောင်းစစ်ကြောချက် သုံးမျိုးရှိရာ နာခံမှုဆိုင်ရာ (၁ယော ၂:၃-၆, ၂၈-၂၉, ၃:၄-၁၀, ၅:၁၈, ၂ယော ၆) ခံယူရပ်တည်ချက်ဆိုင်ရာ (၃:၃-၄) နှင့် ချစ်ခြင်းမေတ္တာ (၁-၂,၆) တို့ဖြစ်သည်။

▣ “မကောင်းသောအကျင့်ကိုကျင့်သောသူမူကား ဘုရားသခင်ကိုမသိမမြင်ရပြီ” မှားယွင်းသောဆရာတို့က ဘုရားသခင်ကို နက်နဲစွာ သိသည်ဟုဆိုသော်လည်း ဘုရားမဲ့အသက်ရှင်၍ မေတ္တာတရားခေါင်းပါးလေသည်။ ထိုသူတို့က ကယ်တင်ခြင်းကို အသိပညာဖြင့်သာ အတည်ပြုထားပြီးဖြစ်သည်။

အခဏ်းငယ် ၁၂ “လူအပေါင်းတို့သည် ဒေမေတရီ၏သက်သေဖြစ်ကြ၏” Perfect Passiv Indicative ဖြစ်သည်။ ဤအရာသည် ဂါယုထံ တတိယစာစောင်ကို ယူဆောင်ပေးသည့် ဒေမေတရီ၏ အမှုဆောင်ခြင်းနှင့်စပ်ဆိုင်ပြီး ဂါယုထံယောဟန်၏ ထောက်ခံပြောဆိုချက်ဖြစ်ပါသည်။ ဓမ္မသစ်ကျမ်းဘော်ပြပါ ထောက်ခံချက်တို့က တမန်တော် ၁၈:၂၇, ရောမ ၁၆:၁, ၁ကော ၁၆:၃, ၂ကော ၃:၁, ၈:၁၆-၂၄, ကောလောသံ ၄:၁၀ ၌တွေ့ရသည်။

▣ “သမ္မတရားသည်လည်း သူ၏သက်သေဖြစ်၏” သမ္မတရား (အထူးဆွေးနွေးချက် ယော ၆:၅၅ နှင့် ၁၇:၃) ကို ဒေမေတရီ၏ ကောင်းသောပုံသက်သေကို သက်သေခံသူအဖြစ် ပုံဆောင်ထားသည်။

☐ “ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့သိကြ၏” ယောဟန်က မိမိကိုယ်ပိုင်ကိုးစားရာ ခရစ်တော် နှင့်စပ်ဆိုင်သော သက်သေကို အတည်ပြုသည် (ယော ၁၉:၃၅, ၂၁:၂၄)။

ကျမ်းချက် အခန်းငယ် ၁၃-၁၄ ငါရေးစရာအကြောင်းအများရှိသော်လည်း မှင်နှင့်မှင်တဖြင့်ရေးခြင်း၌ အလိုမရှိ။ မကြာမ မြင့်မို သင့်ကိုငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မြော်လင့်လျက်နေ၏။

အခန်းငယ် ၁၃ ဤအချက်သည် ၂ယော ၁၂ နှင့် အလားတူဖြစ်သည်။

ကျမ်းချက် အခန်းငယ် ၁၄၁
 သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသော အဆွေတို့၏ နာမည်ကိုထုတ်၍ နှုတ်ဆက်လော့။

အခန်းငယ် ၁၄ “သင်၌ငြိမ်သက်ခြင်းရှိပါစေသော” ဤအချက်သည် ဟောပြောဆိုရိုးအသုံးအနှုံးဖြစ်သော shalom (လုကာ ၁၀:၅) ကို ရည်ညွှန်းကြောင်းထင်ရှားသည်။ ဒုက္ခပြဿနာကင်းမဲ့ခြင်းသက်သက်မျှသာ မဟုတ်ပဲ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာရှိနေခြင်း ကိုတော်ပြုသည်။ ဤအသုံးအနှုံးသည် ခရစ်တော်ထမြောက်ပြီးနောက် အထက်ခန်းရှိတပည့်တော်တို့အား ရှေ့ဦးစွာသော နှုတ်ခွန်းဆက် စကားဖြစ်သည် (ယော ၂၀:၁၉,၂၁,၂၆) ရှင်ပေါလု (ဧဖက် ၆:၂၃) နှင့် ရှင်ပေတရု (၁ပေ ၅:၁၄)။ နှစ်ဦးလုံးက ဘုရားသခင်၏လူတို့ အတွက် အပိတ်ဆုတောင်းချက်အဖြစ် အသုံးပြုထားသည်။

☐ “နာမည်ကိုထုတ်၍” တဦးချင်းအတွက် ကိုယ်တိုင်ကိုယ်ကျ နွေးထွေးမှုအတွက် အသုံးအနှုံးဖြစ်သည်။ ၎င်းကို အဲဂုတ္တုပုရပိုဒ် တို့၌ အသုံးပြုသည်ကို တွေ့ရလေ့ရှိသည်။

ဆွေးနွေးရန်မေးခွန်းများ

ဤစာအုပ်သည် သင်ကြားမှုအထောက်အကူပြုစာအုပ်သာဖြစ်၍ သမ္မာကျမ်းစာအပေါ် သင်၏အနက်ဖွင့်ဆိုမှုသည် သင့်၌သာတာဝန်ရှိပါ ၏။ ယုံကြည်သူတိုင်းသည် မိမိတို့ကိုယ်စီရထားသည့် အလင်းထဲလျှောက်လှမ်းကြသည်ဖြစ်ရာ သင်ကိုယ်တိုင်၊ သမ္မာကျမ်းစာနှင့် ဝိ ညာဉ်တော်ဖွင့်ပြခြင်းသည်သာ အဓိကကျပါသည်။

အောက်ပါမေးခွန်းများက စာအုပ်၏အဓိကကျသော အခန်းကဏ္ဍများမှတစ်ဆင့် သင်၏ဆင်ခြင်သုံးသပ်မှုအား အထောက်အမဖြစ်စေပါ သည်။

- ၁။ ဂါယုနှင့်ဒရောတရပ်သည် တဦးနှင့်တဦး ဆန့်ကျင်ဘက်ဖြစ်ခြင်းအရာ၌ ယူဆချက်များစွာရှိသည်။ အောက်ပါအတိုင်းတွေ့ရ သည်။
 - က။ သီဩလော်ဂျီဆိုင်ရာ အချက်များ၊
 - ခ။ လူမှုရေးဆိုင်ရာ အကြောင်းအရာများ၊
 - ဂ။ ဘုန်းတော်ကြီးဆိုင်ရာ အကြောင်းအရာများ၊
 - ဃ။ အကျင့်စာရိတ္တဆိုင်ရာ အကြောင်းအရာများ၊
- ဤအချက်တစ်ခုစီတိုင်း၏ ဖြစ်နိုင်ခြေကို ရှင်းပြ၍ တတိယစာစောင်နှင့်မည်သို့ ဆက်စပ်မှုရှိသနည်း?
- ၂။ ဒုတိယစာစောင်နှင့် တတိယစာစောင် မည်သို့ဆက်နွယ်မှုရှိသနည်း?
- ၃။ ဒုတိယစာစောင်နှင့် တတိယစာစောင်၌ ထပ်မံတော်ပြသော ယုံကြည်သူဧကန်ဖြစ်ကြောင်း သက်သေသုံးချက်ကို တော်ပြပါ။

နောက်ဆက်တွဲ တစ်။ ဂရိသဒ္ဒါဝေါဟာရများအားအကျဉ်းချုပ်ရှင်းလင်းခြင်း

Koine Greek ဘာသာကို Hellenistic Greek-ဟယ်လင်နစ်ဂရိစကား ဟုလည်းခေါ်လေ့ရှိသည်။ မဟာအလက်ဇန္ဒား- Alexander the Great (၃၃၆-၃၂၃ ဘီစီ) ဘုရင်ကြီး၏အောင်နိုင်ချိန်မှစပြီး မြေထဲပင် လယ်ပတ်ဝန်းကျင် ကမ္ဘာ၏ဘုံစကားဖြစ်လာကာ နှစ်ပေါင်း ၃၀၀ ခန့်တည်တံ့ခဲ့သည်။ (၃၀၀ ဘီစီ-အေဒီ ၅၀၀)။ ၎င်းစကားမှာ နားလည်လွယ်သော အဆင့်မြင့်ဂရိစကားမျှသာမဟုတ်ဘဲ ဂရိစကားအသစ်တစ်မျိုးဖြစ် လာကာ ရှေးခေတ်အရှေ့အလယ်ပိုင်းနှင့်မြေထဲပင်လယ်ကမ္ဘာ၌ ဒုတိယဘာသာစကားဖြစ်လာခဲ့သည်။

ဓမ္မသစ်ကျမ်း၌သုံးသောဂရိစကားမှာ အနှိုင်းမဲ့ဘာသာစကားတစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူကာနှင့် ဟေဗြဲဩဝါဒစာရေးသားသူတို့မှအပ ထိုကျမ်းအားရေးသားသူများသည် မိမိတို့မူလဘာသာ စကားအဖြစ် အာရမီစကားပြောသူများ ဖြစ်ကြသည်နှင့်တူသည်။ ထို့ကြောင့်သူတို့၏အရေးအသားများကို အာရမီအသုံးအနှုန်း နှင့်ဖွဲ့စည်းပုံများလွှမ်းမိုးနေသည်။ ထို့ပြင် Koine Greek ဘာသာဖြင့်ရေးသားသော Septuagint (ဓမ္မဟောင်းဂရိဘာသာပြန်ကျမ်း)ကိုလည်းသူတို့ဖတ်ရှုကာ အကိုးအကား ပြုကြသည်။ သို့သော် ထိုကျမ်းကို မိခင်ဘာသာ Greek မဟုတ်သောဂျူးပညာရှင်များရေးသားခဲ့ကြခြင်းဖြစ်နေပြန်သည်။

ဤအချက်သည်ကျွန်တော်တို့ကို သတိပေးနေသည်မှာ ဓမ္မသစ်ကျမ်းအားသဒ္ဒါဖွဲ့စည်းပုံကို လိုက်၍ အတင်းအကျပ် တွန်းအားမပေးနိုင်ဟူသောအချက်ဖြစ်၏။ ၎င်းသည်အတုအနှိုင်းမဲ့သည်မှန်သော်လည်း(၁)ဂရိ ဘာသာပြန်ဓမ္မဟောင်းကျမ်း Septuagint (၂) ယောဂျဖတ်ကဲ့ သို့သောဂျူးစာပေအရေးအသားများ (၃) အီဂျစ် နိုင်ငံ၌တွေ့ရသောစာများနှင့် များစွာတူညီသည်။ သို့ဖြစ်လျှင် ဓမ္မသစ်ကျမ်းအားသဒ္ဒါနည်းကျချဉ်းကပ်လေ့ လာမှုမည်သို့ပြုမည်နည်း?

Koine Greek နှင့် ဓမ္မသစ်ကျမ်း၏ Koine Greek စကားတို့မှာပုံသေကားကျမရှိချေ။ ထိုကာလမှာရိုး စင်းသောသဒ္ဒါ သဘောခေတ်စားချိန်ဖြစ်သည်။ ကျမ်းစကားကဆက်စပ်သဘောမှာ အဓိကလမ်းပြဖြစ်ပေမည်။ စကားလုံးများသည် ပို၍ကျယ်ပြန့်သော စကားအဆက်အစပ်အားဖြင့်သာ အဓိပ္ပါယ်ရှိကြသဖြင့် သဒ္ဒါဖွဲ့စည်းပုံ ကိုနားလည်သဘောပေါက်ရန်မှာ (၁) ကျမ်းပြုပုဂ္ဂိုလ် တစ်ဦးချင်း၏စာရေးဟန်နှင့် (၂) သီးခြားစကားအဆက် အစပ်များ၏အလင်းအားဖြင့်ဖြစ်သည်။ ဂရိပုံစံနှင့် ဖွဲ့စည်းပုံ အတိအကျဖြင့် မည်သည့်အဆုံးအဖြတ်ပေးသော အဓိပ္ပါယ်သတ်မှတ်ချက်ကိုမှမပေးနိုင်ချေ။

Koine Greek စကားသည်ကြိယာကိုအခြေပြုသောဘာသာစကားဖြစ်သည်။ အနက်ပြန်ရန်သေချာချက် မှာကြိယာများ၏ အမျိုးအစားနှင့် ပုံစံဖြစ်သည်။ ဝါကျတစ်ခု၏အစိတ်အပိုင်းများ၌ ကြိယာမှာအရင်ပထမလာ ပြီး၎င်း၏ အရေးပါ ထူးခြားမှုကို ပေါ်လွင်စေသည်။ ဂရိကြိယာများလေ့လာသည့်အခါမှတ်သားရန်အချက်သုံး ချက်ရှိသည်။ (၁) ကာလပြပုဒ်၏အဓိကအထူးပြုမှု၊ ပြုလုပ်သူ(ဝါ)အပြုခံရသူ(passive or active)တည်း ဟူသော voice နှင့် mood ခေါ်စကားလုံးဝေါဟာရပုံသဏ္ဍာန်ပြောင်းလဲပုံများ (၂) ကြိယာတစ်ခု၏အခြေခံ အဓိပ္ပါယ်နှင့် (၃) အကြောင်းအရာ(ဝါ) စကားအဆက် အစပ်သဘော၏ အသွားအလာ (syntax)တို့ဖြစ်သည်။

၁။ ကာလပြပုဒ်များ (TENSE)

- က။ ကာလပြပုဒ် (tense) သို့မဟုတ် သွင်ပြင်သဘောပြသော ကြိယာများသည် ပြီးစီးခဲ့ပြီးသောလုပ် ဆောင်မှုတစ်ခု သို့မဟုတ် မပြီးစီးသေးသောလုပ်ဆောင်မှုတစ်ခုနှင့် မည်သို့ဆက်စပ်ကြောင်းပါဝင် သည်။ ၎င်းကို“ပြီးစီးခြင်း”- perfective နှင့် “မပြီးစီးသေးခြင်း”- imperfective ဟုခေါ်သည်။
- ၁။ Perfective tenses-ပြီးစီးသော ပုဒ်များ၌ လုပ်ဆောင်မှုတစ်ရပ် ဖြစ်ပေါ်သည်ဆိုသည့် အချက်ကိုစူးစိုက်သည်။ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့ကြောင်းကလွဲလျှင်တခြားအကြောင်း အရာမဖော်ပြချေ။ ထိုအ ပြုအမှု၏အစ၊ ဆက်လက်သွားခြင်းနှင့် အဆုံးသတ်ခြင်းတို့ကို မပြောပြချေ။
- ၂။ Imperfective tenses -မပြီးစီးသောပုဒ်များ၌ လုပ်ဆောင်မှုတစ်ရပ်ဆက်လက်နေခြင်း၏ဖြစ် စဉ်ကို စူးစိုက်ပြုသည်။ ၎င်းကိုအတိုင်းအရှည်ပြုလုပ်ဆောင်မှု၊ ကာလအတိုင်းအရှည်ပြုလုပ် ဆောင်မှုတိုးတက် ဖြစ်ပေါ်မှု ပြသောလုပ်ဆောင်မှုများ...စသဖြင့်နှင့် ဖော်ပြနိုင်သည်။

ခ။ ကာလပြပုဒ်များကိုစာရေးသူသည် အပြုအမူတစ်ရပ်ဆက်လက်ဖြစ်နေပုံကို မည်သို့ရှုမြင်ကြောင်း အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။

- ၁။ လုပ်ဆောင်မှုဖြစ်ပေါ်ခဲ့သည် = AORIST
- ၂။ လုပ်ဆောင်မှုဖြစ်ပေါ်ခဲ့ကာအကျိုးသက်ရောက်မှုတည်မြဲသည် = PERFECT
- ၃။ လုပ်ဆောင်မှုသည်အတိတ်ကာလ၌ဖြစ်ပေါ်ခဲ့ကာအကျိုးသက်ရောက်မှုတည်မြဲခဲ့ သော်လည်း ယခုမတည်မြဲတော့ချေ = PLUPERFECT
- ၄။ လုပ်ဆောင်မှုဖြစ်ပေါ်နေသည် = PRESENT
- ၅။ လုပ်ဆောင်မှုဖြစ်ပေါ်လျက်ရှိခဲ့သည် = IMPERFECT
- ၆။ လုပ်ဆောင်မှုဖြစ်ပေါ်လိမ့်မည် = FUTURE

ကာလပြပုဒ်များသည် အနက်ပြန်ရာ၌ မည်သို့ပုံပိုးမှုပေးကြောင်းခိုင်ခံ့သော ဥပမာ တစ်ခုမှာ “ကယ်တင်သည်” ဟူသောဝေါဟာရဖြစ်သည်။ ကယ်တင်ခြင်း၏ ဖြစ်စဉ်နှင့် အဆုံးသတ်မှုနှစ်မျိုး စလုံးပြရန် ဤဝေါဟာရကို မတူသော ကာလပြပုဒ် - Tense အတော်များများ၌သုံးသည်။

- ၁။ AORIST = “ကယ်တင်ခဲ့သည်” (ရောမ ၈:၂၄)
- ၂။ PERFECT = “ကယ်တင်ခဲ့ပြီးရလဒ်မှာဆက်လက်တည်နေသည်” (ဧဖက် ၂:၅၊၈)
- ၃။ PRESENT = “ကယ်တင်(ခြင်း)နေသည်” (၁ကော ၁: ၁၅၊၂)
- ၄။ FUTURE = “ကယ်တင်(ခြင်း)လိမ့်မည်” (ရောမ ၅:၉၊၁၀၊၁၀:၉)

ဂ။ ကြိယာတစ်ခု၏ ကာလများကိုအာရုံပြုရာ၌ အနက်ပြန်သူများသည် မူလကျမ်းပြုသူအနေဖြင့်ကာလ တစ်ခုအတွင်း မိမိကိုယ်မိမိအဘယ်ကြောင့်ထိုသို့ပြုသရခြင်း၏အကြောင်းရင်းကိုရှာကြသည်။

AORISTမှာအနားသပ်မပါသောကာလပြဖြစ်သည်။၎င်းမှာ “အတိအကျမဟုတ်သော” “မှတ်သားချက် မပါသော” (ဝါ) “အလံတင်ခြင်း မရှိသော” ကြိယာပုံစံဖြစ်သည်။ ကျမ်းစကားအဆက်အစပ်သဘော အားဖြင့်သာအတိအကျနားလည်ပြီး အသုံးပြုပုံ အမျိုးမျိုးရှိနိုင်သည်။ ၎င်းသည်တစ်စုံတစ်ရာဖြစ် ပျက်ခဲ့ကြောင်းရိုးရိုးလေးဖော်ပြသည်။ အတိတ်ကာလ၏ သဘောသည် INDICATIVE MOOD နှင့်သာဆိုင်သည်။ အခြားကာလပြပုဒ် (TENSE) များသုံးပါက ပိုမိုတိကျစေလို၍ဖြစ်သည်။ သို့သော် မည်သည့်ကာလပြပုဒ်နည်း ?

- ၁။ PERFECT TENSE ၎င်းသည်လုပ်ဆောင်မှုတစ်ခုပြီးစီးသွားခဲ့ကြောင်းနှင့်၎င်း၏ရလဒ် (ဝါ) ၎င်းကြောင့် ဖြစ်လာသောအရာမှာပျောက်ပျက်မသွားဘဲဆက်လက်ရှိနေကြောင်းပြောသည်။တစ်နည်းအားဖြင့်၎င်းမှာ AORIST နှင့် PRESENT TENSE (အတိတ်နှင့်ပစ္စုပ္ပန်နှစ်မျိုး ပေါင်းစပ်ခြင်းဖြစ်သည်။ ဖော်ပြလိုသည့်အရာမှာ ဆက်လက်ရှိနေသောရလဒ်ဖြစ်နိုင်သည်နည်း တူလုပ်ဆောင်မှုပြီးစီးသွားကြောင်းလည်းဖြစ်နိုင်သည်။ ဥပမာ ဧဖက် ၂:၅ နှင့် ၈ ၌ “သင် တို့သည်ကယ်တင်ခြင်းခံခဲ့ကြကာဆက်လက်၍ကယ်တင်ခြင်းခံကြသည်။”
- ၂။ PLUPERFECT TENSE ၎င်းမှာ PERFECT နှင့်တူသော်လည်းရလဒ်မှာဆက်လက်မသွား ဘဲရပ်ဆိုင်းခဲ့ပြီ ဖြစ်ကြောင်းဖော်ပြမှုဖြစ်သည်။ ဥပမာ “ပေတရုသည်တံခါးအပြင်ဘက်၌ရပ် လျက်ရှိနေခဲ့သည်” (ယော ၁၈:၁၆)
- ၃။ PRESENT TENSE ၎င်းသည်မပြီးဆုံးသေးသောလုပ်ဆောင်မှုတစ်ခုကိုပြောသည်။ လုပ် ဆောင်မှု တစ်ခုဆက်လက်နေ ကြောင်းဖော်ပြသည်။ ဥပမာ “သခင်ဘုရားအထံတည်နေ သည်ဆက်လက်၍ အပြစ်မပြုချေ။” “ဘုရားသခင်ဖြစ်ဘွားစေသောသူသည်ဆက်လက်၍အ ပြစ်မကျူးလွန်ချေ” (၁ယော ၃:၆၊၈)။
- ၄။ IMPERFECT TENSE ပစ္စုပ္ပန်ကာလပြပုဒ် PRESENT TENSE နှင့် ဆက်စပ်မှု၌ PLUPERFECT နှင့်တို့၏ဆက်စပ်ပုံအတိုင်းဖြစ်သည်။ ဤ IMPERFECT သည်ပြီးပြတ် ပြည်စုံခြင်း မရှိသောလုပ်ဆောင်မှု တစ်ခုသည် အတိတ်၌ဖြစ်ပျက်ခဲ့သော်လည်း ယခုအခါရပ် တံ့ခဲ့ပြီးဖြစ်သည် သို့မဟုတ် လုပ်ဆောင်မှု တစ်ခု၏ အစမှာအတိတ်ကာလ၌ဖြစ်ကြောင်းပြ သည်။ ဥပမာ “ထို့နောက် ယေရုရှလင် တစ်မြို့လုံး သူထံသို့ အဆက်မပြတ်သွားနေခဲ့ကြသည်” သို့မဟုတ် “ထို့နောက် ယေရုရှလင်တစ်မြို့လုံး သူထံသို့ထွက်သွားရန် စတင်ခဲ့ကြသည်” (မသဲ ၃:၅)။

၅။ FUTURE TENSE ၎င်းသည်အနာဂတ်ကာလ၌ဖြစ်လတံ့သော လုပ်ဆောင်မှုကိုပြောသည်။ အမှန်တကယ်ဖြစ်ပျက်နိုင်ချေရှိခြင်း၊ ဖြစ်နိုင်သောအလားအလာရှိခြင်းကိုပြောသည်။ သေချာ ဖြစ်မည့်အရာကို ပြောလေ့ရှိသည်။ ဥပမာ “မင်္ဂလာရှိကြ၏...သူတို့သည်...ကြ၏” (မသံ ၅:၄-၉)။

၂။ ပြုသူ/အပြုခ (VOICE)

- က။ Voice သည်ကြိယာ၏အလုပ်နှင့်၎င်း၏ကတ္တားတည်းဟူသောလုပ်ဆောင်သူတို့၏ဆက်စပ်မှုကိုဖော်ပြသည်။
- ခ။ ACTIVE VOICE သည်ကြိယာ၏ အလုပ်ကို ထိုဝါကျ၏ ကတ္တားကိုယ်တိုင် လုပ်ကြောင်းပြောခြင်းဖြစ်ပြီးအထူးတလည်ပြောခြင်းမပါဘဲပုံမှန်မျှော်လင့်ထားသည့်အတိုင်းဖော်ပြခြင်းဖြစ်သည်။
- ဂ။ PASSIVE VOICE သည်ထိုဝါကျ၏ ကတ္တားမှာကြိယာပြုသောလုပ်ဆောင်မှုကိုခံရသူဖြစ်ပြီး လုပ်ဆောင်သူမှာ ဝါကျ၌ ဖော်ပြခြင်း မရှိသောပြင်ပလူပုဂ္ဂိုလ် (ဝါ) အရာတစ်ခုဖြစ်သည်။ ထိုလုပ်ဆောင်မှု ကိုပြုသူပြင်ပလူ (ဝါ) အရာအား ဓမ္မသစ်ကျမ်း ဂရိ၌အောက်ပါဝိဘတ်များ (ဝါ) cases များအားဖြင့် ဖော်ပြသည်။
 - ၁။ လူအားဖြင့်တိုက်ရိုက်လုပ်ဆောင်မှုကို *hupo* ဝိဘတ်နှင့်အတူ ABLATIVE CASE ဖြင့် ဖော်ပြသည် (မသံ ၁:၂၂။ တမန် ၂၂:၃၀)။
 - ၂။ လူအားဖြင့်တိုက်ရိုက်မဟုတ်၊ သွယ်ဝိုက်လည်းမဟုတ်ဘဲအလယ်အလတ်အနေအထားဖြင့် (ကြားနေ)လုပ်ဆောင်မှုကို(ဝါ) နှိပ်စက်တတ်မှုနှင့်အတူ ABLATIVE CASE ဖော်ပြသည် (မသံ ၁:၂၂)။
 - ၃။ လူအားဖြင့်မဟုတ်သောလုပ်ဆောင်မှုကို *en* ဝိဘတ်နှင့်အတူ INSTRUMENTAL CASE ဖြင့်ဖော်ပြသည်။
 - ၄။ တစ်ခါတစ်လေ လူအားဖြင့်လုပ်ဆောင်မှုဖြစ်စေ၊ လူအားဖြင့် မဟုတ်သော လုပ်ဆောင်မှုဖြစ်စေ၊ INSTRUMENTAL CASE ဖြင့်သာဖော်ပြသည်။
- ဃ။ MIDDLE VOICE ဟူသည့်ဝါကျ၏ကတ္တားသည် ကြိယာ၏လုပ်ဆောင်မှုကိုပြုသူဖြစ်ကာ ထို ကြိယာ၏ လုပ်ဆောင်မှု၌ တိုက်ရိုက်ပါဝင်သည်။ ဤဖွဲ့စည်းမှုသည်ဝါကျတစ်ခု(ဝါ)ဝါကျတစ်ပိုင်း၏ ကတ္တားကိုတစ်နည်းနည်းဖြင့်အထူးပြုသည်။ ဤဖွဲ့စည်းပုံမျိုးအင်္ဂလိပ်ဘာသာစကား၌မရှိချေ။ ဂရိ ဘာသာစကား၌ ဤဖွဲ့စည်းပုံတွင်ဖြစ်နိုင်သောအဓိပ္ပာယ်နှင့် ဘာသာပြန်နိုင်ပုံကျယ်ပြန့်စွာရှိသည်။ ဥပမာ အချို့မှာ-
 - ၁။ REFLEXIVE -ကတ္တား၏ လုပ်ဆောင်မှုသည် ကတ္တားအပေါ်၌ ပင်သက်ရောက်သည်။ ဥပမာ “သူ့ကိုယ်သူကြိုးဆွဲချသည်”(မသံ ၂၇:၅)။
 - ၂။ INTENSIVE - ကတ္တားသည်လုပ်ဆောင်မှုကိုမိမိအတွက်ပင်ပြုလုပ်သည်။ ဥပမာ “စာတန်သည်အလင်း၏ကောင်းကင်တမန်အဖြစ်သူ့ကိုယ်သူယောင်ဆောင်သည်”(၂ကော ၁၁:၁၄)။
 - ၃။ အတုံ့အလှည့်/အပြန်အလှန်- ကတ္တားနှစ်ခုတို့တစ်ခုပေါ်တစ်ခု အတုံ့အလှည့်လုပ်ဆောင်ခြင်း။ ဥပမာ “သူတို့အချင်းချင်းတိုင်ပင်ကြ၏”(မသံ ၂၆:၄)။

၃။ စိတ်အခြေအနေပြပုဒ် MODE (သို့မဟုတ်) MOOD

- က။ Koine Greek ၌ (စိတ်) အခြေအနေပြပုဒ်လေးမျိုးလေးစားရှိသည်။ ကြိယာသည် တကယ့်အဖြစ်အပျက်ဖြစ်ကြောင်းနှင့် အနည်းဆုံးအားဖြင့် စာရေးသူ၏စိတ်ထဲ၌အမှန်ပင်ဖြစ်ပျက် ကြောင်းပြသည်။ အခြေအနေပြပုဒ်များကို ကျယ်ပြန့်သောအမျိုးအစားနှစ်မျိုးဖြင့်ခွဲခြားနိုင် သည်။ အစစ်အမှန်ဖြစ်ပျက်မှုကိုဖော်ပြခြင်း (INDICATIVE)နှင့် ဖြစ်ပျက်နိုင်ခြေအလားအလာ ကိုဖော်ပြခြင်း (SUBJUNCTIVE IMPERATIVE နှင့် OPTATIVE) ဟူ၍ဖြစ်သည်။
- ခ။ INDICATIVE MOOD မှာပုံမှန် MOOD ဖြစ်ပြီးဖြစ်ပေါ်ခဲ့ပြီးသောအရာ (ဝါ) ဖြစ်ပေါ်နေ သောအရာကို ဖော်ပြခြင်းဖြစ်၍ အနည်းဆုံးအနေဖြင့် စာရေးသူ၏စိတ်ထဲဖြစ်ပေါ်နေခြင်းကို ပြသည်။ ဖြစ်ပေါ်မှုမှတစ်ဆင့်ကျသော အချိန်တစ်ချိန်၌ဖြစ်ကြောင်း Greek စကား၌သာရှိကာ ဤနေရာ၌ ပြောသည့် အမျိုးအစားမှာ ဒုတိယတန်းစားပင် ဖြစ်နေသေးသည်။

- ဂ။ SUBJUNCTIVE MOOD သည်အနာဂတ်၌ဖြစ်နိုင်ချေရှိသောလုပ်ဆောင်မှုကိုပြသည်။ တစ်စုံ တစ်ရာမှာ မဖြစ်ပျက်သေးသော်လည်းဖြစ်ပျက်မည့်အလားအလာကောင်းရှိသည်။ ၎င်းသည် FUTURE INDICATIVE နှင့် များစွာတူသည်။ ကွဲပြားခြားနားမှုမှာ SUBJUNCTIVE သည် တစ်စုံတစ်ခုသောအတိုင်းအတာ အထိသံသယရှိခြင်းကိုပြသည်။ အင်္ဂလိပ်ဘာသာ၌၎င်းကို “could” “would” “may” (ဝါ) “might” စကားလုံးများ ဖြင့်ဖော်ပြသည်။
- ဃ။ OPTATIVE MOOD သည်သဘောတရားအားဖြင့်ဖြစ်နိုင်သောစိတ်ဆန္ဒရှိကြသည်။ ၎င်းသည် SUBJUNCTIVE ထက်ဖြစ်နိုင်ချေရှိမှု နောက်ထပ်တစ်လှမ်း ဆုပ်ကိုင်ခြင်းဖြစ်သည်ဟု တွက်ဆထားကြသည်။ OPTATIVE သည်အခြေအနေအချို့အောက်၌ဖြစ်နိုင်ချေရှိပုံကိုဖော် ပြသည်။ ဓမ္မသစ်ကျမ်း၌ OPTATIVE မှာရှားပါးသည်။ ၎င်းသည်အများအားဖြင့်ပေါလု၏ ထင်ရှားသော “မည်သည့်အခါ၌မျှထိုသို့မဖြစ်ရ” “May it never be” (KJV “God forbid”) စကားစု၌တွေ့ရပြီးတဆယ့်ငါးကြိမ်သုံးသည် (ရောမ ၃:၄၆၊ ၂၁။ ၆:၂၊ ၅။ ၇:၇၊ ၁၃။ ၉:၁၄။ ၁၁:၁၊ ၁၁။ ၁ကော ၆:၁၅။ ၂ကော ၂:၁၇။ ၂ကော ၆:၁၄)။ အခြားဥပမာများမှာ ၁သက် ၁:၂၈။ ၂ကော ၂:၁၆။ တမန် ၈:၂၀ နှင့် ၁သက် ၃:၁၁။
- င။ IMPERATIVE MOOD ၎င်းသည်ဖြစ်နိုင်ခြေရှိသောစေခိုင်းခြင်းကို အထူးပြုသော်လည်း၊ ထိုအထူးပြုမှုသည် ပြောဆိုသူ၏ ကြိစ္စလျက်ပေါ်၌ဖြစ်သည်။ ၎င်းသည်စိတ်စေတနာအား ဖြင့်ဖြစ်နိုင်ခြေရှိမှုကိုပြောခြင်းမျှသာဖြစ်ကာ၊ အခြားသူ၏ ရွေးချယ်မှုပေါ်၌သာမူတည်သည်။ IMPERATIVE ဆုတောင်းခြင်းများနှင့် တတိယ ပုဂ္ဂိုလ်အားဖြင့် ပြုသောတောင်းဆိုမှု/ မေတ္တာ ရပ်ခံမှုများ၌အထူးသဖြင့်သုံးသည်။ ဤစေခိုင်းခြင်းများကိုဓမ္မသစ်ကျမ်းတွင် PRESENT နှင့် AORIST များ၌သာတွေ့ရသည်။
- စ။ အချို့သဒ္ဒါစာအုပ်များ၌ PARTICIPLE များကို MOOD တစ်မျိုးအဖြစ်ဖော်ပြသည်။ ဤနှစ် မျိုးမှာဓမ္မသစ် ဂရိစကား၌အလွန်တူပြီး VERBAL ADJECTIVE အဖြစ်မှတ်ယူလေ့ရှိကာ၊ အဓိက ကြိယာနှင့် ဆက်စပ်၍ဘာသာပြန်လေ့ရှိကြသည်။ PARTICIPLE များကိုအမျိုးမျိုး ကျယ်ပြန့်စွာဘာသာပြန်နိုင်သည်။ အင်္ဂလိပ်ဘာသာပြန်ကျမ်းအမျိုးမျိုး၌ကြည့်ရန်အကောင်း ဆုံးဖြစ်သည်။ Baker ပုံနှိပ်တိုက်မှထုတ်ဝေသော *The Bible in Twenty Six Translation* မှာများစွာအထောက်အကူပြုပါသည်။
- ဆ။ AORIST ACTIVE INDICATIVE မှာအဖြစ်အပျက်တစ်ခုကို ပုံမှန်(ဝါ) “သတ်မှတ်ချက် မထားသော” ပုံစံဖြင့်မှတ်တမ်းတင်ခြင်းဖြစ်သည်။ သို့သော်၎င်း၌အခြားကာလပြပုဒ် (tense) voice (ပြုသူ၊ အပြုခံပုဒ်) သို့မဟုတ်စာရေးသူ ပြောလိုသောအရာကိုအတိအကျအနက်ဖော် နိုင်ရန်အဓိပ္ပာယ်မရှိဖြစ်သည်။

၄။ ဂရိဘာသာစကားမတတ်ကျွမ်းသူများအတွက် အောက်ပါအထောက်အကူပြု စာအုပ်များမှ လိုအပ်သောအကြောင်းအမျိုးမျိုးရရှိနိုင်သည်။

- က။ Friberg, Barbara နှင့် Timothy တို့ရေးသားပြုစုသည့် *Analytical Greek New Testament*. Grand Rapids: Baker စာပုံနှိပ်တိုက် ၁၉၈၈။
- ခ။ Marshall, Alfred ရေးသားပြုစုသည့် *Interlinear Greek-English New Testamen*. Grand Rapids: Baker Zondervan စာပုံနှိပ်တိုက် ၁၉၇၆။
- ဂ။ Mounce, William D ရေးသားပြုစုသည့် *The Analytical Lexicon to the Greek New Testament*. Grand Rapids: Zondervan စာပုံနှိပ်တိုက် ၁၉၉၃။
- ဃ။ Summers, Ray တို့ရေးသားပြုစုသည့် *Essentials of New Testament Greek*. Nashville: Broadman စာပုံနှိပ်တိုက် ၁၉၅၀။
- င။ အဆင့်မြင့်မြင့်သင်ကြားပေးသော Koine Greek စာပေးယူသင်ခန်းစာများ Moody Bible Institute, Chicago, IL မှရရှိနိုင်သည်။

၅။ နာမ်များ - NOUNS

- က။ ဝါကျများဖွဲ့စည်းပုံအရနာမ်များကိုအကြောင်းအရာ (case) များအားဖြင့်အမျိုးအစားခွဲသည်။ (case) ဟူသည် နာမ်ပုံစံတစ်ခုခုထွက်ကာ ကြိယာနှင့်ဝါကျ၏ အခြားအစိတ်အပိုင်းများနှင့် ဆက်စပ်ပုံကိုပြသည်။ Koine Greek စကား၌(case) ၏အလုပ်လုပ်ပုံများစွာတို့ကိုဝိဘတ်များဖြင့်ပြသည်။ (case) သည် ဆက်စပ်မှု အမျိုးမျိုးကို သတ်မှတ် ဖော်ပြနိုင်သဖြင့်၊ ဝိဘတ်များသည်၎င်းတို့ကိုပိုမိုရှင်းလင်းစေသည်။
- ခ။ Greek ဘာသာစကား၌ (case) တို့ကိုအောက်ပါအတိုင်းအမျိုးအစားခွဲခြားနိုင်သည်။
 - ၁။ NOMINATIVE CASE အမည်နာမပေးရန်သုံးလေ့ရှိပြီးဝါကျ (ဝါ) ဝါကျအပိုင်းတစ်ခု၏ ကတ္တားဖြစ်လေ့ရှိသည်။ ၎င်းကိုဖြစ်ခြင်းတွဲစပ်မှုပြသောကြိယာများ to be (or) become တို့ နှင့် အတူ PREDICATE NOUN နှင့် ADJECTIVE များ၌လည်းသုံးသည်။
 - ၂။ GENITIVE CASE ဖော်ပြမှုအဖြစ်သုံးကာ၊ ၎င်းနှင့်ဆက်စပ်သောစကားလုံး၏ဂုဏ်အင်္ဂါ (ဝါ) အရည်အချင်းသတ်မှတ်လေ့ရှိသည်။ ၎င်းသည်မည်သည့်အမျိုးအစားဖြစ်ကြောင်းမေးခွန်းကို အဖြေပေးသည်။ ၎င်းသည်အင်္ဂလိပ်ဝိဘတ် “of” ဖြင့်ဖော်ပြလေ့ရှိသည်။
 - ၃။ BLATIVE CASE ကို GENITIVE ကဲ့သို့စကားလုံးပုံစံပြောင်းလဲအသုံးပြုပုံ တူညီသော် လည်း၎င်းကိုသီးခြားခွဲထုတ်ခြင်းအားဖော်ပြရန်သုံးသည်။ ၎င်းသည် အချိန်၊ နေရာ၊ မူလ ရင်းမြစ်၊ မူလအစ (ဝါ) အတိုင်းအတာ (degree) တစ်ခုခုထွက်ခြင်း၊ သီးခြားဖြစ်သွား ခြင်းကိုပြလေ့ရှိသည်။ ၎င်းကိုအင်္ဂလိပ်ဝိဘတ် “from” ဖြင့်ဖော်ပြသည်။
 - ၄။ DATIVE CASE ပုဂ္ဂိုလ်ရေးဆိုင်ရာများ ဖော်ပြရန်သုံးသည်။ အပြုသဘောဖြစ်စေ၊ အပျက် သဘောဖြစ်စေဖော်ပြနိုင်သည်။ ၎င်းမှာတိုက်ရိုက်ကံပုဒ်တည်း (DIRECT OBJECT) ဖြစ်လေ့ ရှိသည်။ အင်္ဂလိပ်ဝိဘတ် “to” ဖြင့်ဖော်ပြလေ့ရှိသည်။
 - ၅။ LOCATIVE CASE မှာ DATIVE ကဲ့သို့စကားလုံးပြောင်းလဲပုံတူညီသော်လည်းနေရာ၊ အချိန် (ဝါ) ကျိုးကြောင်းဆင်ခြင်တုံးတရားဆိုင်ရာကန့်သတ်မှုများ၏ အနေအထား (သို့) တည် နေရာကိုဖော်ပြသည်။ ၎င်းကိုအင်္ဂလိပ်ဝိဘတ်များဖြစ်သော “in, on, at, among, during, by, upon, beside” များအားဖြင့်ဖော်ပြလေ့ရှိသည်။
 - ၆။ INSTRUMENTAL CASE သည် DATIVE ကဲ့သို့စကားလုံးပြောင်းလဲပုံတူညီသည်။ ၎င်း သည်နည်းလမ်း (means) သို့မဟုတ်တွဲစပ်မှုကိုဖော်ပြသည်။ ၎င်းကိုအင်္ဂလိပ်စကားလုံး “by” သို့မဟုတ် “with” ဖြင့်ဖော်ပြလေ့ရှိသည်။
 - ၇။ ACCUSATIVE CASE ကိုလုပ်ဆောင်မှုတစ်ရပ်၏ အဆုံးသတ်အားဖော်ပြရန်သုံးသည်။ အကန့်အသတ် ကိုဖော်ပြသည်။ ၎င်းကိုအဓိကအားဖြင့် direct object ၌သုံးသည်။ ၎င်း သည် “မည်မျှအကွာအဝေး” သို့မဟုတ် “မည်သည့်အတိုင်းအတာ” ဟူသောမေးခွန်း ကိုအဖြေပေးလေ့ရှိသည်။
 - ၈။ VOCATIVE CASE ကို တိုက်ရိုက်ပြောဆိုမှုများ၌သုံးသည်။

၆။ စကားဆက်များနှင့် ဆက်စပ်မှုများ (CONJUNCTIONS AND CONNECTORS)

- က။ ဂရိစကား၌ ဆက်စပ်ပေးသော စကားလုံးများစွာရှိသဖြင့် အလွန်တိကျသောဘာသာစကားဖြစ်သည်။ ၎င်းတို့သည် တွေးတောမှုများ (ဝါကျအပိုင်းများ၊ ဝါကျများနှင့် စာပိုဒ်များ) ကိုဆက်စပ်ပေးသည်။ ၎င်းတို့မှာ အလွန်အသုံးများသဖြင့် ၎င်းတို့ မပါရှိခြင်းသည် အနက်ဖွင့်ရာ၌အလွန်အဓိပ္ပါယ်ရှိသည်။ ဤစကားဆက်များနှင့် အဆက်အစပ်များသည်စာရေးသူ၏ အတွေးမည်သည့်ဘယ်ကိုရေးရှုကြောင်း ပြသည်။
စာရေးသူမည်သည့်အရာအားပြောလိုကြောင်းအတိအကျဆုံးဖြတ်ချက်ပေးလေ့ရှိသည်။
- ခ။ စကားဆက်နှင့် အဆက်စပ်အချို့၏စာရင်းနှင့် ၎င်းတို့၏အဓိပ္ပါယ်များကို အောက်တွင်ဖော်ပြသည်။ (၎င်းတို့မှာအများစုကို H.E. Dana and Julius K. Mantey’s တို့၏ *A Manual Grammar of the Greek New Testament* စာအုပ်မှကောက်နုတ်သည်)

- ၁။ အချိန်ကာလ၏ အဆက်အစပ်များ။
- (က) *epei, epeide, hopote, hos, hote, hotan* (SUBJ)- “When” - ဘယ်အခါ၊ သောအခါ
 - (ခ) *heos* - while - စဉ်တွင်၊ အနိုက်
 - (ဂ) *hotan, epan* (subj) – whenever - ဘယ်အခါမဆို၊ အခါတိုင်း
 - (ဃ) *heos, achri, mechri*, (subj)-until –တိုင်အောင်၊ အထိ
 - (၁) *priv* (infin) – before အရင်၊ အဦး၊ မတိုင်မီ
 - (၂) *hos*- “since” “when” “as” - “မစ၍၊ ကတည်းက၊ ရကား၊ သောကြောင့်”
“ဘယ်အခါ၊ သောအခါ” အလားတူ၊ သကဲ့သို့၊ ကဲ့သို့သော၊ အနေဖြင့်၊ သဖြင့်၊ နေ့စဉ်၊ နေ့ဆဲ၊ စဉ်တွင်၊ အတိုင်း၊ ကဲ့သို့၊ ပမာ”
- ၂။ ကျိုးကြောင်းဆင်ခြင်မှုအားဆက်စပ်ပေးခြင်း
- က။ ရည်ရွယ်ချက်
- (၁) *hina* (SUBJ), *hopos* (SUBJ), *hos*- “in order that,” “that” - “ရန်၊ ရန်အ လို့ငှါ၊ စေရန်ငှါ” “ဟု၊ ဟူ၍”
 - (၂) *hoste* (ARTICULAR ACCUSATIVE INFINITIVE) – “that” - “ဟု၊ ဟူ၍”
 - (၃) *pros* (ARTICULAR ACCUSATIVE INFINITIVE) သို့မဟုတ် *eis* (ARTICULAR ACCUSATIVE INFINITIVE) – “that” - ဟု၊ ဟူ၍
- ခ။ ရလဒ် (ရည်ရွယ်ချက်နှင့် ရလဒ်တို့၌ သဒ္ဒါဖွဲ့စည်းပုံအရ နီးကပ်စွာဆက်စပ်မှုရှိ သည်)။
- (၁) *hoste* (INFINITIVE ၎င်းမှာ အသုံးများဆုံးဖြစ်သည်)- in order that “thus” “ရန်၊ ရန်အလို့ငှါ၊ စေရန်ငှါ” ထိုသို့၊ သို့ဖြင့်”
 - (၂) *hiva* (SUBJ) “so that” “ရန်ငှါ၊ ဘို့၊ ရန်၊ စေရန်”
 - (၃) *ara* – “ so ” ထိုမျှလောက်၊ ထိုကြောင့်၊ ထိုသို့ပင်
- ဂ။ Causal or reason - အကြောင်းတရား၊ အကြောင်းတစ်ခုကိုအထောက်အပံ့ပြုသော
- (၁) *gar* (အကြောင်းရင်း/အကျိုးသက်ရောက်မှု (ဝါ) အကြောင်းတရား/ နိဂုံးချုပ်)- “for” “because of” “အဘို့၊ အတွက်၊ အဘယ် ကြောင့်ဆိုသော်”
 - (၂) *dioti, hotiy* – “because” - အဘယ်ကြောင့်ဆိုသော်
 - (၃) *epei, epeide, hos* - “မှစ၍ ကတည်းက၊ ရထားသောကြောင့်”
 - (၄) *dia* (with ACCUSATIVE) နှင့် (with ARTICULAR INFIN) – because
- ဃ။ Inferential - ယူဆခြင်းဆိုင်ရာ
- (၁) *ara, poinun, hoste* – “therefore” - “သို့ဖြစ်၍၊ သို့ဖြစ်ခြင်းကြောင့် ထိုသို့ ဖြစ်၍”
 - (၂) *dio* (အပြင်းထန်ဆုံး INFERENCE CONJUNCTION) – “on which account” “wherefore” “therefore” - “ထိုအကြောင်းကြောင့်”
 - (၃) *oun* – “therefore” “so” “then” “consequently” - “အကျိုးဆက်အားဖြင့်”
 - (၄) *toinoun* – “accordingly” - “လိုက်လျော်ညီစွာ”
- င။ ဆန့်ကျင်ဘက်ဖြစ်သော၊ ကွာခြားသော၊ ခြားနားသော
- (၁) *alla* (ပြင်းထန်သော ADVERSATIVE) – “but” “except” - “မျှသာ၊ မှတစ်ပါး၊ သော်ငြားလည်း၊ စေကာမူ” “မှတစ်ပါး”

(၂) *de*- “but” “however” “yet” “on the other hand” - “သို့သော်၊ စေကာမူ၊ မျှသာ၊ မှတပါး”
“ထိ၊ သေး၊ သို့ရာတွင်၊ သို့ပေမဲ့၊ သို့ငြားလည်း” အခြားတဖက်၌”

(၃) *kai* - “but”

(၄) *mentoi, oun* - “however”

(၅) *plen* - *nerver- the - less* (လုကာခရစ်ဝင်ကျမ်း၌အများဆုံး) - “သို့ပါလျက်နှင့်”

(၆) *oun* - however

၈။ နှိုင်းယှဉ်ခြင်း

(၁) *hos, kathos* (နှိုင်းယှဉ်သောဝါကျအပိုင်းတစ်ခုကိုမိတ်ဆက်စတင်ပေးသည်)

(၂) *kata* (ပေါင်းစပ်စကားလုံးများ - *katho, kathoti, kathosper, kathaper*)

(၃) *hosos* (ဟေဖြည့်ဝါဒစာ၌)

(၄) *e* - “than” - ထက်သာ

ဆ။ ဆက်လက်နေခြင်း (ဝါ) အတွဲလိုက်၊ အစဉ်အဆက်

(၁) *de* - “and” “now” - “နှင့်၊ ၍” “ယခု”

(၂) *kai* - “and”

(၃) *tei* - “and”

(၄) *hina - oun* - “that” - “ထိုအရာဟု၊ ဟူ၍”

(၅) *oun, then* (ယောဟန် ထဲ၌)

၃။ အလေးအနက်ပြုသောအသုံးအနှုန်းများ

(က) *alla* - “certainty” “yea” in fact” - “သေချာသောအဖြစ်” “ဟုတ်ပါသည်” “အမှန်စင်စစ်”

(ခ) *ara* - “indeed” “certainly” “really” - “အမှန်အားဖြင့်၊ အမှန်တကယ်” “စင်စစ်အားဖြင့်”

(ဂ) *gar* - “but really” “certainly” “indeed” - “အမှန်အားဖြင့်၊ အမှန်တကယ်”

(ဃ) *de* - indeed

(င) *ean* - “even” “-” “ပင်လျှင်၊ တောင်မှ”

(စ) *kai* - “even” “indeed” “really”

(ဆ) *mentoi* - “indeed”

(ဇ) *oun* - “really” “by all means” - အစစ်

၇။ ချွင်းချက်ပါ ဝါကျများ

က။ ချွင်းချက်ပါဝါကျဆိုသည်မှာ ချွင်းချက်ဝါကျအစိတ်အပိုင်း (clause) တစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ပါ သောဝါကျဖြစ်သည်။ ဤသဒ္ဒါဖွဲ့စည်းပုံသည်အနက်ပြန်မှုကိုပံ့ပိုးပေးသည်။ အဘယ်ကြောင့်ဆိုသော် ဝါကျ၏ အဓိကကြိယာသည် အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ကြောင်း၏အခြေအနေများ၊ အကျိုး အကြောင်း (ဝါ) အကြောင်းရင်းများကိုဖော်ပြပေးသောကြောင့်ဖြစ်သည်။ ချွင်းချက်ပါ ဝါကျလေးမျိုးလေး စားရှိသည်။ ၎င်းတို့သည်စာရေးသူအနေဖြင့် မှန်သည်ဟုမှတ်ယူထားခြင်း (ဝါ) သူ၏ ဆန္ဒသက်သက်ဖြစ် သောကြံရွယ်ချက်မှ ဆင်းသက်လာသည်။

ခ။ ပထမတန်းစားချွင်းချက်ပါဝါကျသည်စာရေးသူ၏အမြင်မှ မှန်သည်ဟုမှတ်ယူသောလုပ်ဆောင်မှု (ဝါ) ဖြစ်နေသော၊ ရှိနေသောအရာ (ဝါ) အင်္ဂလိပ်စကားလုံး “ if ” - “လျှင်၊ ခဲ့လျှင်” နှင့်ပြုလျှင်ပင် သူရည်ရွယ် သောအရာကိုပြသည်။ နေရာအတော်များများ၌၎င်းကို “since” မှစ၍၊ ကတည်းက၊ ရကား၊ သောကြောင့် အဖြစ်ဘာသာပြန်နိုင်သည်။ (မသု ၄:၃။ ရောမ ၈:၃၁)။ သို့သော် ပထမတန်းစားများအားလုံးကိုအဖြစ် မှန်ဟုဆိုလိုခြင်းမဟုတ်ချေ။ မကြာခဏပင်ကျိုးကြောင်းပြဆွေးနွေးတင်ပြမှုများ၌ဖြစ်စေ၊ မှားယွင်းကြောင်း အားစိတ်ဝင်စားစရာအကောင်းဆုံးအချက်များဖြင့် ပြရန်သုံးလေ့ရှိသည် (မသု ၁၂:၂၇)။

ဂ။ ဒုတိယတန်းစားချွင်းချက်ပါ ဝါကျများကို “အဖြစ်မှန် နှင့် ဆန့်ကျင်ဘက်” ဟုခေါ်သည်။ အချက်တစ် ချက်အဖြစ် ယူရလောက်အောင်အမှန်မဟုတ်သောအရာတစ်ခုပြသည်။ ဥပမာအားဖြင့်

၁။ သူသည်မိမိမဟုတ်သောပရောဖက်တစ်ဦးအမှန်ဖြစ်ခဲ့မည်ဆိုလျှင်၊ “သူကိုဖက်လှဲတကင်းပြုနေသူ

အမျိုးသမီးမည်သူဖြစ်ကြောင်းနှင့် ထိုအမျိုးသမီး၏အကျင့်စာရိတ္တမည်သို့ဖြစ်ကြောင်း သူသိရှိလိမ့် မည်ဖြစ်သော်လည်း၊ သူ (He)သည်မဟုတ်ခဲ့” (လုကာ ၇:၃၉)။

၂။ “သင်တို့သည်၊ သင်တို့မယုံကြည်ကြသော၊ မောရှေကိုအမှန်ယုံကြည်ခဲ့ကြပါက၊ သင်တို့မယုံကြည်သော ငါ့ကိုယုံကြည်ကြလိမ့်မည်” (ယောဟန် ၅:၄၆)

၃။ ငါသည်မိမိထိုသို့မပြုခဲ့သည့်အရာဖြစ်သော လူများအားကျေနပ်စေရန် အားထုတ်နေသေးသည်ဆိုလျှင် ငါဖြစ်နေသည့် အရာ ဖြစ်သော ခရစ်တော်၏ ကျေးကျွန်တစ်ယောက်မဟုတ်တော့ပြီ” (ဂလာ ၁:၁၀)

ဃ။ တတိယတန်းစားသည် အနာဂတ်၌ဖြစ်နိုင်ချေရှိသောလုပ်ဆောင်မှုကိုပြောသည်။ ၎င်းသည်ဖြစ်နိုင်ချေရှိသောထိုလုပ်ဆောင်မှုကို အမှန်ဟုမှတ်ယူသည်။ ၎င်းသည်မမျှော်မှန်းသော၊ မမျှော်လင့်သောအဖြစ်အပျက် ကိုဆိုလိုလေ့ရှိသည်။ ဝါကျပါ အဓိက ကြိယာ၏ လုပ်ဆောင်မှုသည် “ထိုအရာ၊ ၎င်း(it)” နှင့် ဖြစ်သောဝါကျ အစိတ်အပိုင်း၏လုပ်ဆောင်မှုအပေါ်မမျှော်လင့်သော (ကြိုတင်မခန့်မှန်းနိုင်သော) အရာဖြစ်သည်။ ဥပမာ များမှာ ဝယောဟန်ထဲမှာ ၁:၆-၁၀။ ၂:၄၊ ၆၊ ၉၊ ၁၅၊ ၂၀၊ ၂၁၊ ၂၄၊ ၂၉။ ၃:၂၁။ ၄:၂၀။ ၅:၁၄၊ ၁၆။

င။ စတုတ္ထအမျိုးအစားမှာ ဖြစ်နိုင်ချေနှင့်အလှမ်းဝေးဆုံးဖြစ်သည်။ ၎င်းမှာမေ့သစ်ကျမ်းထဲတွေ့ရသည်။ အမှန်မှာ ချွင်းချက်နှစ်ပိုင်းလုံးဤအဓိပ္ပါယ်သတ်မှတ်ချက်နှင့်ကိုက်ညီသောစတုတ္ထတန်းစားချွင်းချက် ပါဝါကျစစ်စစ်ဟူ၍မရှိချေ။ တစ်စိတ်တစ်ပိုင်းအားဖြင့် စတုတ္ထအမျိုးအစား၏ဥပမာမှာ ၁ပေ၃:၁၄ဖြစ် သည်။ အလားတူ ဥပမာတစ်ခုမှာ တမန်တော်စာ:၃၁ အဆုံးသတ်ပိုင်းဖြစ်သည်။

၈။ တားဆီးခြင်းများ

က။ PRESENT IMPERATIVE နှင့် MEPARTICLE တွဲနေသည့်အခါ(၎င်းသာလျှင်မဟုတ်) ဆက်လက် နေခဲ့ပြီဖြစ်သောလုပ်ဆောင်မှုတစ်ခုရပ်တန့်လိုက်ခြင်းကို အထူးပြောသည်။ ဥပမာအချို့မှာ“မြေကြီး ပေါ်ဘဏ္ဍာ စုခြင်းကို ရပ်တန့်ကြလော့...” (မသု ၆:၁၉)။ “သင့်အသက်အတွက်စိုးရိမ်နေခြင်းကိုရပ် တန့်ကြလော့...” (မသု ၆:၂၅)။ “သင်တို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများအား မှားယွင်းသောတန် ဆာပလာအဖြစ်အပြစ်၌ပေးလှူခြင်းကိုရပ်တန့်ကြလော့...” (ရောမ ၆:၁၃)။ “သင်တို့သည်ဘုရား သခင်၏သန့်ရှင်းသောဝိညာဉ်တော်အားပြစ်မှားခြင်းကိုရပ်တန့်ရလိမ့်မည် (ဇဖက် ၄:၃၀)။ “စပျစ်ရည် သောက်ခြင်းကိုရပ်တန့်ကြလော့...” (ဇဖက် ၅:၁၈)။

ခ။ AORIST SUBJUNCTIVE သည် MEPARTICLE နှင့်တွဲသည့်အခါ “လုပ်ဆောင်မှုပြုရန်အစပြုခြင်း ကိုပင်မပြုနှင့်” ဟူ၍အလေးအနက်ပြုခြင်းဖြစ်သည်။ ဥပမာအချို့မှာ“ထင်မြင်ရန်စတင်ခြင်းပင်မပြု ကြနှင့်” (မသု ၆:၃၁) “စိုးရိမ်ရန်အစပြုခြင်းမည်သည့်အခါ၌မျှမပြုကြနှင့်” (မသု ၆:၃၁) “သင် သည်မည်သည့်အခါ၌မျှမရက်...” (၂တိ ၁:၈)

ဂ။ DOUBLE NEGATIVE နှင့် SUBJUNCTIVE MOOD တွဲသည့်အခါအထူးအလေးနက်စွာငြင်း ပယ်ခြင်းဖြစ်သည်။ “မဟုတ်၊ မည်သည့်အခါ၌မျှမဟုတ်” သို့မဟုတ်“မည်သည့်အခြေအနေ၌မျှ”ဟူ၍ ဖြစ်သည်။ ဥပမာအချို့မှာ “သူသည်သေခြင်းကိုမည်သည့်အခါ၌မျှမကြိုရ၊သူသည်မည်သည့်အခါ၌ မျှကြိုရလိမ့်မည်မဟုတ်” (ယော ၈:၅၁)။ “ငါသည်မည်သည့်အခါ၌မျှ...လိမ့်မည်မဟုတ်၊မည်သည့် အခါ၌မျှ...” (၁ကော ၈:၁၃)။

၉။ THE ARTICLE (The နှင့် a, an)

က။ Konine Greek ၌ DEFINITE ARTICLE “The” (တစ်ခုခု၊ တစ်စုံတစ်ရာအားအတိအကျညွှန်းရန် သုံးသည်)ကိုသုံးနှုန်းပုံမှာ အင်္ဂလိပ်ဘာသာနှင့်အတူတူပင်ဖြစ်သည်။ ၎င်းသည်“ညွှန်ပြရာမြားဦး” (pointer) နည်းတူ စကားလုံး၊ နာမည်တစ်ခု (ဝါ) စကားစုတစ်ခုအား အားရုံပြုစေရန်ညွှန်ပြသည်။ မေ့သစ်ကျမ်း၌၎င်းကိုအသုံးပြုပုံမှာ ကျမ်းပြုသူ တစ်ဦးနှင့်တစ်ဦးတစ်မျိုးစီဖြစ်သည်။ ဤ “The” စကားလုံးသည် အောက်ပါအတိုင်းလည်းအလုပ်လုပ်နိုင်သည်။

၁။ သရုပ်ပြရင်းလင်းမှုပေးသောနာမ်စား demonstrative PRONOUN နည်းတူကွာခြားချက်၊ခြားနား ချက်ကိုပြရန်။

၂။ အစပြုဖော်ပြခဲ့ပြီးသောအကြောင်းအရာ(SUBJECT)သို့မဟုတ်လူပုဂ္ဂိုလ်အားရည်ညွှန်းခြင်းအဖြစ်

၃။ ဝါကျတစ်ခု၏ကတ္တား(SUBJECT)အားဆက်စပ်ပေးသောကြိယာတစ်ခုဖြင့်သတ်မှတ်ဖော်ပြခြင်းအဖြစ် “ဥပမာ” ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ၏ (ယော ၄:၂၄)။ “ဘုရားသခင်သည်ချစ်ခြင်း မေတ္တာဖြစ်တော်မူ၏” (၄:၈၊ ၆)။

ခ။ Koine Greek ၌အင်္ဂလိပ်ဘာသာမှာကဲ့သို့ ‘a’(or) ‘an’ (တစ်ခု၊တစ်ယောက်)တည်းဟူသော INDEFINITE ARTICLE မရှိချေ။ ဤအသုံးအနှုန်းမရှိခြင်းသည်-

- ၁။ တစ်စုံတစ်ခု၏ကြင်အင်လက္ခဏာ(ဝါ)အရည်အသွေးအားစူးစိုက်ခြင်း
- ၂။ တစ်စုံတစ်ရာ၏အမျိုးအစားအား စူးစိုက်ခြင်းဖြစ်နိုင်သည်။
- ဂ။ ဓမ္မသစ်ကျမ်းရေးသားသူများ၌ ARTICLE များသုံးနှုန်းပုံအလွန်ကွဲပြားခြားနားသည်။

၁၀။ ဂရိဓမ္မသစ်ကျမ်း၌အလေးအနက်ဖော်ပြပုံအမျိုးမျိုး

- က။ အလေးအနက်ပြုရန်သုံးနှုန်းပုံမှာ ဓမ္မသစ်ကျမ်းပြုသူတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားသည်။ တပြေးညီနှင့်စည်းကမ်းတကျအရှိဆုံးမှာ လုကာနှင့်ဟေဗြဲကျမ်းပြုသူများ၌ဖြစ်သည်။
- ခ။ AORIST ACTIVE INDICATIVE မှာစံဖြစ်ပြီးအလေးအနက်ပြုမှု၏အမှတ်အသားတစ်စုံတစ်ရာမပါကြောင်းခပ်စောစော၌ဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော်၎င်း၌အနက်ဖွင့်နိုင်ရန်အဓိပ္ပါယ်တိုသောအခြား ကာလပြပုဒ်၊ voice သို့မဟုတ် mood ဟူ၍မရှိချေ။ ထိုသို့ဖြစ်ခြင်းကြောင့် AORIST ACTIVE INDICATIVE ကို သဒ္ဒါနည်းကျ အဓိပ္ပါယ်ရှိသောသဘောဖြင့် အသုံးမများဟူသောသဘောမသက် ရောက်ချေ။ ဥပမာ ရောမ ၆:၁၀ ၌ဆိုလျှင်နှစ်ခါပင်သုံးသည်။
- ဂ။ အများသုံး Koine Greek ၏စကားလုံးအစီအစဉ်
 - ၁။ Koine Greek စကားမှာအင်္ဂလိပ်နည်းတူစကားလုံးရှေ့နောက်အစီအစဉ်ပေါ်မတည်မှီဘဲ၊ အပြောင်းအလဲပြုသောဘာသာစကားဖြစ်သည်။ ထို့ကြောင့်စာရေးသူသည်မျှော်လင့်ထား သည့်ပုံမှန်အစီအစဉ်ကို အောက်ပါအကြောင်းများကြောင့်ပြောင်းလဲနိုင်သည်။
 - (က) စာရေးသူသည်စာဖတ်သူအားအလေးအနက်ပြောလိုသည့်အရာပေါ်မူတည်၍
 - (ခ) မိမိ၏စာရှုသူတို့အံ့တသြဖြစ်မည်ဟုစာရေးသူယူဆသည့်အရာပေါ်မူတည်၍
 - (ဂ) စာရေးသူလေးနက်စွာခံစားရသည့်အရာပေါ်မူတည်၍
 - ၂။ ပုံမှန်ဂရိစကား၏ရှေ့နောက်အစီအစဉ်သည်ပင်အတည်တကျရှိသည်မဟုတ်ချေ။ သို့သော်ပုံမှန်ဟုယူထားသည့်အစီအစဉ်မှာ
 - (က) ဆက်စပ်ပေးသောကြိယာများ၌
 - (၁)ကြိယာ
 - (၂)ကတ္တားပုဒ်
 - (၃)ပြည့်စုံစေမှု
 - (ခ) ကံပုဒ်မလိုသောကြိယာများ (transitive verbs)၌
 - (၁)ကြိယာ
 - (၂)ကတ္တားပုဒ် (SUBJECT)
 - (၃)ကံပုဒ် (OBJECT)
 - (၄) INDIRECT OBJECT
 - (၅)ဝိဘတ်နှင့်ဆိုင်သောစကားစု
 - (ဂ) နာမ်ပါသောစကားစုများ
 - (၁)နာမ်
 - (၂) MODIFIER (ရှင်းလင်း၊ တိကျစေသောစကားလုံး)
 - (၃)ဝိဘတ်ပါသောစကားစု
- ၃။ စကားလုံးအစီအစဉ်သည်အနက်ဖွင့်ရာ၌အလွန်တရာအရေးကြီးနိုင်သည်။ ဥပမာများမှာ
 - (က) “ညာလက်ကိုငါနှင့်ဗာနာအားမိတ်သဟာယအတွက်ပေးကြသည်” (ဂလာ ၂:၉)
 - မိတ်သဟာယပြုခြင်းဆိုင်ရာ “ညာလက်” စကားစုသည်နေရာပြောင်းကာ၎င်း၏အရေးကြီး ပုံဖော်ပြရန် ရှေ့၌ တင်ထားသည်။
 - (ခ) “ခရစ်တော်နှင့်အတူ” (ဂလာ ၂:၂၀)စကားစုကိုရှေ့၌ထားသည်။ ခရစ်တော်၏သေခြင်းကို အလယ်၌ ထားသည်။

(ဂ) “၎င်းသည်တစ်စစီ၊ တစ်စစီနှင့် ကွဲပြားခြားနားသောနည်းလမ်းများဖြင့်ဖြစ်သည်” (ဟေဗြဲ ၁:၁) ဟူသော အပိုင်းကိုပထမပိုင်း၌ ရှေ့ဆုံး၌ထားသည်။ ၎င်းမှာဘုရားသခင်သည်မိမိကိုယ် မိမိမည်သို့ဖွင့်ပြကြောင်း ပြောခြင်းဖြစ်၍ ဖွင့်ပြမှုအားပြောလိုခြင်းမဟုတ်ချေ။

ဃ။ အလေးအနက်ပြုမှုအားအတိုင်းအတာတစ်ခုထိဖော်ပြလေ့ရှိပုံမှာ

(၁) ပုံစံပြောင်းထားသောကြိယာပုံစံထဲ၌ပါရှိပြီးဖြစ်သောနာမ်စားတစ်ခုအားထပ်မံဖော်ပြခြင်း။ ဥပမာ “ငါ၊ ငါ ကိုယ်တိုင်သည် သင်တို့နှင့်အတူဧကန်အမှန်ရှိလိမ့်မည်” (မသံ ၂၈:၂၀)

(၂) မျှော်လင့်ထားသည့်စကားဆက်တစ်ခု သို့မဟုတ် စကားလုံးချင်း၊ စကားစုချင်း၊ ဝါကျ အပိုင်းချင်းသို့မဟုတ် ဝါကျချင်းတို့၏ အဆက်အစပ်တစ်ခုခုမပါရှိခြင်း။ ၎င်းကို asyndeton (ချည်နှောင်မထား)ဟုခေါ်သည်။ စကားဆက်ကိုမျှော်လင့်ထား သော်လည်းမပါရှိသည့်အခါ အာရုံစိုက်မှုပြုစေသည်။ ဥပမာအားဖြင့်

- (က) တောင်ပေါ်ဒေသနာ။ မသံ ၅:၃ (ပါဝင်သည့်အရာကိုအလေးအနက်ပြု သည်)
- (ခ) ယောဟန် ၁၄:၁ (အကြောင်းအရာအသစ်)
- (ဂ) ရောမ ၉:၁ (ကဏ္ဍအသစ်)
- (ဃ) ၂ကော ၁၂:၂၀ (ပါဝင်သည့်အရာအလေးအနက်ပြုသည်)

(၃) ဖော်ပြပါအကြောင်းအရာတစ်ခုအတွင်းပါသောစကားလုံး သို့မဟုတ်စကားစုတို့ အားထပ်မံ ဖော်ပြခြင်း။ ဥပမာ “ဘုန်းအသရေတော်ကိုချီးမွမ်းစေခြင်းငှါ” (ဧဖက် ၁:၆၊ ၁၂၊ ၁၄)။ ဤစကားစုကို သုံးပါးတစ်ဆူ၏ အလုပ်အားဖော် ပြရန်သုံးသည်။

(၄) ဝေါဟာရတစ်ခုနှင့်တစ်ခုစပ်ကြားတွင်စကားလုံး(ဝါ)စကားလုံးတွဲများ (အီဒီယ) များကို ကစားပြ၍သုံးနှုန်းခြင်း။

(က) euphemisms (သွယ်ဝိုက်သုံးနှုန်း)- သေသည် စကားလုံးအစား “အိပ်ပျော်သည်” ဟု အစားထိုးကာသွယ်ဝိုက်သုံးနှုန်းပြောဆိုခြင်း။ (ယောဟန် ၁၁:၁၁-၁၄) သို့မဟုတ် ယောကျ်ားအင်္ဂါ ဇာတ်အစား “ခြေထောက်” ဟုပြောခြင်း (ရုသ ၃:၇-၈။ ၁၈မူ ၂၄:၃)။

(ခ) circumlocutions (လှည့်ပတ်သုံးနှုန်းခြင်း)။ ဘုရားသခင်၏နာမတော်အားအစား ထိုးသုံးနှုန်းခြင်းများ။ ဥပမာ “ကောင်းကင်နိုင်ငံတော်” (မသံ ၃:၂၁) သို့မဟုတ် “ကောင်းကင်မှအသံတစ်သံ” (မသံ ၃:၁၇)။

(ဂ) ပြောပုံဆိုပုံများ

- (၁) မဖြစ်နိုင်သောချဲ့ကားပြောဆိုခြင်း-(မသံ ၃:၉။ ၅:၂၉-၃၀။ ၁၉:၂၄)
- (၂) ပျော့ပြောင်းသောအလွန်အကျွံဖော်ပြမှု- (မသံ ၃:၅။ တမန်တော် ၂:၃၆)
- (၃) လူအဖြစ်တင်စားပြောဆိုခြင်း - (၁ကော ၁၅:၅၅)
- (၄) အဓိပ္ပာယ်ပြောင်းပြန်ကောက်ရသောပြောဆိုသုံးနှုန်းခြင်း - (ဂလာ ၅:၁၂)
- (၅) ကဗျာအလင်္ကာစာပိုဒ်များ - (ဖိ ၂:၆-၁၁)
- (၆) စကားလုံးများလှည့်ပတ်ကစား၍သုံးနှုန်းခြင်း-

- (က) “အသင်းတော်” (Church)
 - (i) “အသင်းတော်” - Church (ဧဖက် ၃:၂၁)
 - (ii) “ခေါ်ဖိတ်ခြင်း” (ဧဖက် ၄:၁၂)
 - (iii) “ခေါ်ဖိတ်ခံရသော” (ဧဖက် ၄:၁၄)

- (ခ) “လွတ်လပ်”
 - (i) “လွတ်လပ်သောမိန်းမ” (ဂလာ ၄:၃၁)
 - (ii) “လွတ်လပ်ခြင်း” (ဂလာ ၅:၁)
 - (iii) “လွတ်လပ်” (ဂလာ ၅:၁)

(ဃ) စကားလုံးတွဲများ (idiomatic) သုံးနှုန်းပုံဤအသုံးအနှုန်း မျိုးသည် ဓလေ့ထုံးစံနှင့် ဘာသာ စကားကို အခြေခံသော သီးသန့်အဓိပ္ပာယ်ရှိသည်။

(၁) ၎င်းသည် “အစာ” ကိုပုံဆောင်ခြင်းဖြစ်သည်(ယော ၄:၃၁- ၃၄)

(၂) ၎င်းသည် “ဗိမာန်တော်” ကိုပုံဆောင်ခြင်းဖြစ်သည် (ယော ၂:၁၉။ မသု ၂၆:၆၁)

(၃) ၎င်းသည်သနားကြင်နာခြင်း၏ ဟေဗြဲအိဒီယံအသုံးအနှုန်း “မုန်းတီး” ဖြစ်သည် (ကမ္ဘာ ၂၉:၃၁။ တရားဟော ၂၁:၁၅။ ယော ၁၂:၂၅။ ရောမ ၉:၁၃)။

(၄) “အားလုံး” သည် “အများအပြား” နှင့်အပြိုင်ဖြစ်သည်။ ဟေဗြဲ ၅:၆(အားလုံး)ကို ၅:၁၁၊ ၁၂ ရှိ (အများ)နှင့် နှိုင်းယှဉ်ပါ။ ထိုဝေါဟာရတို့မှာ ရောမ ၅:၁၈ နှင့် ၁၉ တို့ ခြုံငုံသုံးသပ်အဓိပ္ပာယ်တူဖြစ်သည်။

(၅) စကားလုံးတစ်လုံးတည်းသုံးခြင်းထက်စကားစုအပြည့်အစုံ သုံးခြင်း။ ဥပမာ “သခင်ယေရှုခရစ်တော်”

(၆) autos အားအထူးတလည်သုံးနှုန်းပုံ

(က) ARITICLE (the, a, an) တို့နှင့်တွဲသည့်အခါ (ဂုဏ်အင်လက္ခဏာပြအနေဖြင့်) same “အတူတူ” ဟုဘာသာပြန်သည်။

(ခ) ARTICLE မပါဘဲ (ကြိယာသဘောဖြင့် -predicate) သုံး သည့်အခါ INTENSIVE REFLEXIVE “သူ့ကိုယ်တိုင်” “၎င်း ကိုယ်တိုင်” အဖြစ်ဘာသာပြန်သည်။

c။ Greek သမ္မာကျမ်းစာမသုံးသောသူများအနေဖြင့်အထူးပြုမှုကိုအမျိုးမျိုးခွဲခြားသိရှိနိုင်သည်။

(၁) ခွဲခြမ်းစိတ်ဖြာသောဟေဗြဲ၊ ဂရိအဘိဓာန်နှင့်ဂရိ/အင်္ဂလိပ်လိုတွဲသောကျမ်းစာကိုသုံးခြင်းဖြင့်

(၂) အင်္ဂလိပ်ဘာသာပြန်ကျမ်းများကိုအထူးသဖြင့်ဘာသာပြန်ခြင်း သိအိုရီမတူသောကျမ်းများကို နှိုင်းယှဉ်ခြင်း။ ဥပမာ။ လုံးစေ့ပတ်စပတ်ဘာသာပြန်ကျမ်းတစ်ကျမ်းအား (KJV, NKJV, ASV, NASB, RSV, NRSV) “အပြည့်အဝကိုက်ညီသော”-dynamic equivalent ဘာသာပြန် ကျမ်းတစ်ကျမ်း (Williams, NIV, NEB, REB, JB, NJB, TEV) နှင့်နှိုင်းယှဉ်လေ့လာခြင်း။ ၎င်းအတွက်ကောင်းသော အထောက်အကူပြုကျမ်းမှာ Baker ပုံနှိပ်တိုက်မှထုတ်ဝေသော “The Bible in Twenty-Six Translation” ဖြစ်သည်။

(၃) Joseph Bryant, Rotherham (Kregel 1994) ရေးသားပြုစုသည့် The Emphariged Bible

(၄) အလွန်လုံးစေ့ပတ်စပတ်ဘာသာပြန်ကျမ်းတစ်ကျမ်းကိုသုံး ခြင်း

(က) The American Standard Version of 1901

(ခ) Youngs’ Literal Translation of the Bible- by Robert Young (Guardian ပုံနှိပ်တိုက် 1976)

သဒ္ဒါလေ့လာခြင်းသည်ပင်ပန်းပျင်းရိကောင်းသော်လည်း ကောင်းစွာအနက်ပြန်ခြင်းအတွက် လိုအပ်သည်။ ဤအကျဉ်းချုပ် အဓိပ္ပာယ်သတ်မှတ်ချက်များ၊ မှတ်ချက်ပြုမှုများနှင့် ဥပမာတို့မှာဤစာတွဲ အတွင်း ပေးထားသည့် သဒ္ဒါဆိုင်ရာ မှတ်စုများပို၍ နားလည်စေရန် ဂရိဘာသာမတတ်ကျွမ်းသောစာရူသူများကို အားပေးကူညီ ရန်ဖြစ်သည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက်တို့မှာရိုးရှင်းလွန်းအားကြီးသည်မှာသေချာသည်။ ၎င်းတို့ကိုသြဝါဒတစ်ခုချမှတ်ရန်ဖြစ်စေ၊ ပုံသေကားချ ဖြစ်စေ မသုံးရပါ။ ဓမ္မသစ်ကျမ်း၏ဝါကျအထားအသို အားပိုမို နားလည် သဘောပေါက်စေရန်ခြေလှမ်းတစ်လှမ်းမျှသာဖြစ်ပါသည်။ ထို့ပြင် ဓမ္မသစ်ကျမ်းအားနည်း ပညာအဆင့်ဖြင့် အနက်ဖွင့်ကျမ်းမျိုးကဲ့သို့သော အခြားလေ့လာရေး အထောက်အကူပြုကျမ်းများကို ပိုမိုနား လည်သဘောပေါက်စေရန် ဤအဓိပ္ပာယ်သတ်မှတ်ချက်တို့သည် စာရူသူများကိုအထောက်အကူပြုလိမ့်မည် ဟုများစွာ မျှော်လင့် မိပါသည်။

ကျွန်တော်တို့သည်မိမိ၏ အနက်ပြန်မှုမှန်ကန်ခြင်း ရှိမရှိသမ္မာကျမ်းစာ၏လက်ရေးကျမ်းတို့ထဲတွေ့ရှိရသည့် အကြောင်းအရာ များပေါ် အခြေပြု နိုင်စွမ်းရှိရပေမည်။ သဒ္ဒါသည်အထောက်အကူအများဆုံးပေးသော အမျိုးအစားတစ်ခုဖြစ်သည်။ အခြား အမျိုးအစားများ၌ သမိုင်းဝင်အကြောင်းအရာများ၊ ကျမ်းစကားအဆက် အစပ်၊ ခေတ်ပြိုင် စကားလုံး အသုံးအနှုန်းနှင့် အလားတူ ကျမ်းပိုဒ်များဖြစ်ပါသည်။

**နောက်ဆက်တွဲနှစ်
မူရင်းကျမ်းဆိုင်ရာအကဲဖြတ်စိစစ်ခြင်း**

ဤကဏ္ဍမှာဤအနက်ဖွင့်ကျမ်း၌တွေ့ရသောမူရင်းကျမ်းဆိုင်ရာမှတ်ချက်များကိုရှင်းလင်းရန်ဖြစ်သည်။အောက်ပါတို့ကို အကျဉ်းချုပ်၍အသုံးပြုသည်။

- ၁။ အင်္ဂလိပ်ကျမ်းစာများ၏ မူရင်းလက်ရေး
- က။ ဓမ္မဟောင်းကျမ်း
- ခ။ ဓမ္မသစ်ကျမ်း

၂။ မူရင်းလက်ရေးကျမ်းများဆိုင်ရာအကဲဖြတ်စိစစ်မှု “textual criticism” ဟူ၍လည်းခေါ်သော “lower criticism” ဆိုင်ရာပြဿနာများနှင့်သီအိုရီများကိုအကျဉ်းချုပ်ရှင်းလင်းခြင်း။

၃။ နောက်ထပ်လေ့လာရန်အကြံပြုသောစာအုပ်များ။

၁။ အင်္ဂလိပ်ကျမ်းစာများ၏ မူရင်းလက်ရေးကျမ်းများ

က။ ဓမ္မဟောင်းကျမ်း

၁။ Masoretic text (MT) ဟေဗြဲသရကျမ်းကို အေဒီ(၁၀၀)ခုနှစ်၌ရရှိခဲ့သော Rabbi Aquiba ပြုစုသည်။ သရများ၊ အသံအနိမ့်အမြင့်ပြများ၊ ဘေးမှတ်ချက်များ၊ အဖြတ်အတောက်သင်္ကေတများ စသည်တို့ကိုအေဒီ (၆) ရာစုအတွင်းစတင်ဖြည့်စွက်လာခဲ့ကြရာအေဒီ (၉) ရာစုအတွင်း အပြီးသတ်ခဲ့သည်။ ၎င်းကို Masoretes ခေါ် ကျမ်းတတ်မိသားစုတစ်စုလုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့သုံးသောမူရင်းကျမ်းများမှာ Mishnah, Talmud, Peshitta နှင့် Vulgate ကျမ်းများနည်း တူဖြစ်သည်။

၂။ Septuagint (LXX) အလက်ဇန္ဒြားမြို့စာကြည့်တိုက်အတွက် တိယမြောက်တော်လမီဘုရင်ကြီး၏(၂၈၅-၂၄၆ဘီစီ) ထောက်ပံ့မှုဖြင့်ဂျူးကျမ်းတတ်ဆရာကြီး ၇၀ ဦးတို့က အရက် ၇၀ အတွင်း ပြုစုခဲ့ကြသောကျမ်းဟုခေါ်သည်။ ထိုသို့ဘာသာပြန်ရန်အလက်ဇန္ဒြားမြို့၌နေထိုင်သူ ဂျူးခေါင်းဆောင် တစ်ဦးမေတ္တာရပ်ခံ ခဲ့ခြင်းဖြစ်သည်ဟုယူဆကြသည်။ ဤအကြောင်းအား “Letter of Aristeas” ၌တွေ့ရသည်။ LXX သည်မကြာခဏပင်ရရှိခဲ့သော Aguiba ၏မူရင်း ကျမ်း(MT) နှင့်ကွဲပြားသော ဟေဗြဲ မူရင်းကျမ်း တစ်ကျမ်းအားအမှီပြုကြောင်းတွေ့ရ သည်။

၃။ Dead Sea Scrolls (DSS) ဤပင်လယ်သေကျမ်းစာလိပ်များကို Essenes ခေါ်ဂျူးသီးခြားခွဲ ထွတ်ရေးဂိုဏ်းတစ်ဂိုဏ်းသည်ရောမခေတ်တွင် (၂၀၀ဘီစီမှ အေဒီ၇၀)ရေးသားပြုစုခဲ့ကြခြင်း ဖြစ်သည်။ ပင်လယ်သေ ပတ်ဝန်းကျင်နေရာအတော်များများ၌တွေ့ရသော ဤဟေဗြဲလက် ရေးကျမ်းများသည် (MT) နှင့် LXX နှစ်ခုစလုံးနောက်ပိုင်း ကွဲပြားခြားနားသောဟေဗြဲ ကျမ်းအုပ်စုတစ်ခုဖြစ်ကြောင်းပေါ်လွင်သည်။

၄။ အနက်ဖွင့်သူများသည် ဓမ္မဟောင်းကျမ်းအားနားလည်သဘောပေါက်နိုင်ရန် ဤမူရင်း လက်ရေးကျမ်းများ အားနှိုင်းယှဉ်မှုသည်မည်သို့ကူညီနိုင်ပုံတိကျသောဥပမာတစ်ချို့မှာ-

- (က) LXX သည်ဘာသာပြန်ဆရာများနှင့်ကျမ်းစာပညာရှင်များအား MT ကိုနားလည် သဘောပေါက် နိုင်ရန်ကူညီပံ့ပိုးသည်။
 - ၁။ LXX ၏ဟေရာ ၅၂:၁၄ “လူအများသည်သူ့အားအံ့သြမိန်းမောကြသည် နှင့်အညီ”
 - ၂။ MT ၏ဟေရာ ၅၂:၁၄ “လူများစွာတို့သည်သင့်အားအံ့သြမိန်းမောခဲ့သည်နှင့် အညီ”
 - ၃။ LXX ၏ကွဲပြားခြားနားသောနာမ်စားများကိုဟေရာ ၅၂:၁၅ သည်အတည် ဖြစ်စေသည်။
- (ခ) LXX “သို့ဖြစ်၍လူမျိုးများစွာတို့သည်သူ့ကိုအံ့သြကြလိမ့်မည်။”

- (ခ) MT သို့ဖြစ်၍သူသည်လူမျိုးများစွာတို့ကိုပက်ဖြန်းသည်။
- (ခ) DSS သည်ဘာသာပြန်ဆရာများနှင့်ကျမ်းစာလေ့လာသူများအား MT ကိုနားလည်သဘောပေါက်ရန်ကူညီသည်။
 - (၁) DSS ၏ဟေရှာ ၂၁:၈ “ထို့နောက်ကင်းစောင့်သောသူသည်အော်ဟစ်လျက်ကင်း မျှော်စင်ပေါ်ကျွန်ုပ်ရပ်လျက်...”
 - (၂) MT ၏ဟေရှာ ၂၁:၈ “ပြီးလျှင်ကျွန်ုပ်သည်ခြင်္သေ့တစ်ကောင်ကိုအော်ဟစ်သည်! ကျွန်ုပ်၏အရှင်သခင်၊ ကျွန်ုပ်သည်နေ့အချိန်တွင်ကင်းမျှော်စင်ပေါ်အမြဲရပ် လျက်ရှိပါသည်...”
- (ဂ) LXX နှင့် DSS နှစ်မျိုးစလုံးဟေရှာ ၅၃:၁၁ကိုရှင်းလင်းစေသည်။
 - (၁) LXX & DSS “မိမိစိတ်ဝိညာဉ်၌ဝေဒနာခံပြီးနောက်သူသည် အလင်း ကိုမြင်လိမ့်မည်။ သူသည် အားရကျေနပ်လိမ့်မည်။”
 - (၂) MT “မိမိစိတ်ဝိညာဉ်၏ဝေဒနာကိုသူမြင်လိမ့်မည်။ သူသည်အားရကျေနပ်လိမ့်မည်။”

ခ။ ဓမ္မသစ်ကျမ်း

- ၁။ ဂရိဓမ္မသစ်ကျမ်းအပြည့်အစုံ(ဝါ)အစိတ်အပိုင်းပေါင်း(၅၃၀၀)ကျော်ရှိသည်။ (၈၅)လောက် မှာ ပေရွက်ပေါ်ရေးသားခြင်းဖြစ်ကာ လက်ရေးကျမ်း(၂၆၈)တို့မှာစာလုံးကြီးများဖြင့်ရေးထားသည်။ နောက်ပိုင်း အေဒီ(၉)ရာစုခန့်တွင် စာလုံးသေးကျမ်းပေါ်လာသည်။ ဂရိလက်ရေး ကျမ်း(၂၇၀၀)ရှိသည်။ ဝတ်ပြုကိုးကွယ်ရာ၌ သုံးသောကျမ်းပိုဒ်များစုစည်းသည့်ကျမ်းပေါင်း (၂၁၀၀)ရှိပြီး ၎င်းတို့ကို lectionaries ဟုခေါ်သည်။
- ၂။ ပေစာဖြင့်ရေးသည့်ဓမ္မသစ်ကျမ်းအစိတ်အပိုင်းများ ပါဝင်သောဂရိလက်ရေးကျမ်း(၈၅) ခန့်ပြတိုက်များ၌ သိမ်းဆည်းထားရှိသည်။ ၎င်းတို့အနက်အချို့မှာအေဒီဒုတိယရာစုရက်စွဲပါသော်လည်း အများစုတို့မှာ အေဒီ(၃)ရာစုနှင့်(၄)ရာစုအတွင်းဖြစ်သည်။ ဤလက်ရေးကျမ်းများ တစ်ကျမ်း၌မှ ဓမ္မသစ်ကျမ်းအပြည့်အစုံမပါချေ။ ၎င်းတို့မှာဓမ္မသစ်ကျမ်း၏အစောဆုံး မိတ္တူများဖြစ်ခြင်းကြောင့်ကွဲပြားမှုပို၍နည်းရခြင်းမဟုတ်ချေ။ ၎င်းတို့အနက် အများအပြား မှာဒေသန္တာရတစ်ခုအတွင်းသုံးရန်အမြန်ကူရေးခြင်းဖြစ်သည်။ ဂရုတစိုက်လုပ်ကြခြင်း မဟုတ်သဖြင့်၊ ကွဲပြားခြားနားမှုများစွာရှိသည်။
- ၃။ Codex Sinaiticus ကိုဟေဗြဲစလုံး N (aleph) သို့မဟုတ် (01) အမှတ်အသားပြုသည်။ သိနတောင်ပေါ်၌ရှိသော St. Catherine ဘုန်းတော်ကြီးကျောင်း၌ Tischendorf ဆိုသူတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အေဒီ(၄)ရာစုကာလ၌ဖြစ်ကာ LXX ၏ဓမ္မဟောင်းကျမ်းနှင့် ဂရိဓမ္မသစ် ကျမ်းနှစ်ခုစလုံးပါဝင်သည်။ ၎င်းများအမျိုးအစားအားဖြင့် “The Alexandrian Text” ဖြစ် သည်။
- ၄။ Codex Alexandrinus “A” သို့မဟုတ် (02) အဖြစ်သိရှိထားကား အီဂျစ်နိုင်ငံ အလက်ဇဒြားမြို့၌ တွေ့ရှိပြီး (၅)ရာစုကာလဂရိလက်ရေးကျမ်းဖြစ်သည်။
- ၅။ Codex Vaticanus ကို “B” သို့မဟုတ် (03) အဖြစ်သိရှိထားကား ရောမမြို့ဗာတီကန် စာကြည့်တိုက်၌ တွေ့ရှိခြင်းဖြစ်ပြီး၊ အေဒီ(၄)ရာစုအလယ်ကာလ၌ရေးသားခြင်းဖြစ်သည်။ LXX ၏ ဓမ္မဟောင်းကျမ်းနှင့် ဂရိဓမ္မသစ်ကျမ်းနှစ်မျိုးလုံးပါဝင်သည်။ ၎င်းမှာ “The Alexandrian” အမျိုးအစား ဖြစ်သည်။
- ၆။ Codex Ephraemi ကို “C” သို့မဟုတ် (04) အဖြစ်သိရှိထားကြကာ(၅)ရာစုကာလဂရိ လက်ရေးကျမ်းဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းဖျက်ဆီးထားသည်။
- ၇။ Codex Bezae ကို “D” သို့မဟုတ် (05) ဟုသိရှိထားကြကာ၊ (၅)သို့မဟုတ် (၆)ရာစု ကာလဂရိ လက်ရေးကျမ်းဖြစ်သည်။ ၎င်းမှာ “The Western Text” ဟုခေါ်သောကျမ်း၏ အဓိကကျမ်းဖြစ်သည်။ ၎င်း၌ဖြည့်စွက်မှုအများအပြားကာ King James ဘာသာပြန်ကျမ်း ၏အဓိက ဂရိအခြေပြုကျမ်းဖြစ်သည်။
- ၈။ ဓမ္မသစ်လက်ရေးကျမ်းများကို အချို့သောထူးခြားမှုများတူညီပုံကိုလိုက်ကာအုပ်စု (၃) ခု သို့မဟုတ် (၄) ခုခွဲခြားနိုင်သည်။
 - (က) အီဂျစ်ပြည်မှ Alexandrian မူရင်းကျမ်း
 - (၁) P⁷⁵, P⁶⁶ အေဒီ(၂၀၀)ခန့်ခရစ်ဝင်ကျမ်းများ

- (၂) P⁴⁶ အေဒီ(၂၂၅)ခန့်ပေါလု၏ကျမ်းများ
- (၃) P⁷² အေဒီ(၂၂၅-၂၅၀)ခန့်ပေတရုနှင့်ယုဒ
- (၄) Codex B, Vaticanus ဟုခေါ်ကာအေဒီ (၃၂၅) ခန့်ဓမ္မဟောင်း၊ ဓမ္မသစ်အားလုံးပါဝင်သည်။
- (၅) Origen သည်ဤအမျိုးအစားကိုကိုးကားသည်။
- (၆) ဤအမျိုးအစားဖြစ်သောအခြားလက်ရေးကျမ်းများမှာ Aleph, C, L, W, 33 တို့ဖြစ်သည်။
- (ခ) မြောက်အာဖရိကမှ Western မူရင်းကျမ်း
 - (၁) မြောက်အာဖရိကအသင်းတော်ဖခင်ကြီးများဖြစ်သည့် Tertulian, Cyprian နှင့် Old Latin ဘာသာပြန်ကျမ်းများ၌ကိုးကားသည်။
 - (၂) Irenaeus ကကိုးကားသည်။
 - (၃) Tatian နှင့် Old Syriac ဘာသာပြန်ကျမ်းများ၌ကိုးကားသည်။
 - (၄) Codex D “Bezae” သည်ဤအမျိုးအစားကိုလိုက်သည်။
- (ဂ) Constantinople မှ Eastern Byzantine မူရင်းကျမ်း
 - (၁) (၅၃၀၀) သောလက်ရေးကျမ်းများ၏ (၈၀%) ၌ဤအမျိုးအစားထင်ဟပ်ပေါ်လွင် သည်။
 - (၂) အန္တီအုတ်မြို့မှအသင်းတော်ဖခင်ကြီးများဖြစ်သည့် Cappadoceans, Chrysostom နှင့် Therodoret တို့အကိုးအကားပြုကြသည်။
 - (၃) Codex A မှာခရစ်ဝင်ကျမ်းများ၌သာဖြစ်သည်။
 - (၄) Codex E မှာ(၈)ရာစုဓမ္မသစ်ကျမ်းအပြည့်အစုံဖြစ်သည်။
- (ဃ) စတုတ္ထမြောက်ဖြစ်နိုင်ချေအမျိုးအစားမှာပါလက်စတိုင်းမှ Caesarean အမျိုးအစားဖြစ်သည်။
 - (၁) မူလအားဖြင့်မာကု၌သာလျှင်ဖြစ်သည်။
 - (၂) P⁴⁵ နှင့် W တို့လည်းဖြစ်သည်။

၂။ မူရင်းကျမ်းဆိုင်ရာစိစစ်ဝေဖန်မှုခေါ် “lower criticism” ဆိုင်ရာပြဿနာများ နှင့် သီအိုရီများ

- က။ ကွဲပြားခြားနားမှုပေါ်ပေါက်ခြင်း
 - ၁။ သတိမမူသော(ဝါ)မတော်တဆဖြစ်ခြင်း (အများစုဖြစ်သည်)
 - (က) တူသောစကားလုံးများနောက်တစ်ခုရှိသည်ကို ရေးကူးရာ၌ မမြင်လိုက်ရ သဖြင့် ထိုစကားများအကြားရှိ စကားလုံးများအားလုံး ကျန်ခဲ့ခြင်း (homoioteleuton)
 - (၁) စာလုံးထပ်(ဝါ)စကားစုထပ်နေသည်ကိုမမြင်ဘဲကျန်ရစ်ခြင်း (haplography)
 - (၂) စကားစုတစ်ခု(ဝါ) စာတစ်ကြောင်း နောက်ထပ်ပါသည်ကိုမေ့ သွားခြင်း (dittography)
 - (ခ) နှုတ်တိုက်တိုင်ပေးခြင်းကိုရေးကူးရာ၌ စာလုံးပေါင်းမှားခြင်းကိုမကြား လိုက်ရခြင်း (itacism)။ ဤအကြောင်းကြောင့်စာလုံးပေါင်းအမှားများနှင့် သံထွက်တူသော ဂရိစကားလုံးများ စာလုံးပေါင်းမှားယွင်းမှုဖြစ်ပေါ်သည်။
 - (ဂ) အစောဆုံးဂရိမူရင်းကျမ်းများ၌အခန်းကြီး၊ အခန်းငယ်ခွဲခြားခြင်း၊ စာအဖြတ်အတောက်နှင့် စကားလုံးချင်းခွဲခြားမှုမရှိခဲ့ချေ။ ထို့ကြောင့်စာလုံးများခွဲရာ၌နေရာမှားယွင်းကာကွဲပြားခြားနားသောစကားလုံးများဖြစ်ပေါ်စေနိုင်သည်။
- ၂။ ရည်ရွယ်ချက်ဖြင့်
 - (က) ကူးရေးသောကျမ်း၏သဒ္ဒါပုံစံပိုမိုပြင်စေရန်အပြောင်းအလဲလုပ်ခြင်း
 - (ခ) အခြားကျမ်းပိုဒ်များနှင့် တပြေးညီဖြစ်သွားစေရန်အပြောင်းအလဲလုပ်ခြင်း။ (harmonization of parallels)

- (ဂ) ကွဲပြားခြားနားသောအမျိုးအစားနှစ်မျိုး သို့မဟုတ် ပိုများသောအမျိုးအစားများကို ရှည်လျားသောအမျိုးအစားတစ်ခုအဖြစ်ပေါင်းစပ်ခြင်း (conflation)
- (ဃ) လက်ရှိမူရင်းစာ၌ ပြဿနာရှိသည်ဟုသိမြင်သည့်အချက်အား အမှားပြင် ရန်အပြောင်း အလဲလုပ်ခြင်း (၁ကော ၁၁:၂၇ နှင့် ၁ယော ၅:၇-၈)
- (င) သမိုင်းဆိုင်ရာဖြစ်စေ၊ ပိုမိုဆီလျော်သောအနက်ပြန်မှုအတွက်ဖြစ်စေ မှတ်ချက် အချို့အားဘေး မှတ်ချက်အဖြစ်ထားသည်ကို နောက်ပိုင်း၌ အခြား ကျမ်းကူး ဆရာတစ်ယောက်သည် စာသားထဲထည့်လိုက်ခြင်းမျိုး (ဥပမာ ယော ၅:၄)။

ခ။ မူရင်းကျမ်းဆိုင်ရာ အကဲဖြတ်စီစစ်ခြင်း (မူရင်းကျမ်းကွဲများရှိသည့်အခါရွေးချယ်ဆုံးဖြတ်ရန် တက္ကဗေဒနည်း ကျလမ်းညွှန်)

- (၁) ဖတ်ရှုရာ၌မပီမပြင်ဖြစ်မှုအများဆုံး သို့မဟုတ် သုံးနေကျသဒ္ဒါနည်းမဖြစ်ဆုံးသော ကျမ်းသည် မူရင်း ဖြစ်နိုင်သည်။
- (၂) ပို၍တိုတုတ်စွာရေးထားသောကျမ်းသည်မူရင်းဖြစ်နိုင်သည်။
- (၃) ပိုမိုဟောင်းသောကျမ်းကိုအသာပေးသည်။ အကြောင်းမှာသမိုင်းကြောင်းဖြစ်ပြီးအခြား အကြောင်းအရာများမှာ မူအားလုံးညီတူတန်းတူဖြစ်သည်။
- (၄) ဒေသကွဲပြားသောလက်ရေးကျမ်းများသည်မူရင်းဖြစ်လေ့ရှိသည်။
- (၅) အဓိကကျသောဓမ္မသဘောတရားဆိုင်ရာ ဆွေးနွေးမှုဖြစ်ပေါ်ရာကာလတစ်ခုအတွင်း သုံးပါးတစ်ဆူအား ၁ယော ၅:၇-၈ မှာနည်းတူလက်ရေးကျမ်းများ၌အပြောင်းအလဲ ပြုခြင်းများနှင့် ဆိုင်၍ဩဝါဒ ဆိုင်ရာတွင် ပိုမိုအားနည်းသော ကျမ်းများမှာ ပိုမိုနစ်သက် စရာကောင်းသည်။
- (၆) အခြားမူကွဲများ၏ မူလအစကိုအကောင်းဆုံးရှင်းလင်းချက်ပေးနိုင်သောကျမ်း။
- (၇) ဒုက္ခပေးသောကျမ်းမူကွဲများ၏ သဟဇာတဖြစ်မှုအားကူညီသောကိုးကားမှုနှစ်ခုမှာ

(က) J. Harold Greenlee ရေးသားပြုစုသော *Introduction to New Testament Textual Criticism*

“အငြင်းပွားဘွယ်ရာလက်ရေးမူရင်းကျမ်းပေါ် မည်သည့်ခရစ်ယာန်ဩဝါဒ မှမူတည်ခြင်းမရှိချေ။ ဓမ္မသစ်ကျမ်းလေ့လာသူများသည်မိမိရွေးချယ်သော (ဝါ) နှစ်သက်သော လက်ရေးကျမ်းသည် ဝိညာဉ်တော်မှုတ်သွင်းထားသည့် ပထမမူရင်းကျမ်း ထက်ဩဝါဒအားဖြင့် ပိုမိုအားကောင်း စေလိုသောဆန္ဒမရှိသင့်ချေ”(စာ ၆၈)။

(ခ) W.A.Criswell သည် *The Birmingham News* ခေါ်သတင်းစာ၏ Greg Garrison အားသမ္မာကျမ်းစာထဲရှိ စကားလုံးတိုင်းဝိညာဉ်တော်မှုတ်သွင်း ခြင်းဖြစ်သည် ဟုသူမယုံကြည် ကြောင်းပြောပြရာ၌ Criswell က “ရာစုနှစ်ပေါင်းများစွာအတွင်းဘာသာပြန် ဆရာအမျိုးမျိုးအားဖြင့်ယနေ့ခေတ် သစ်ကာလ လူထုလက်ထဲရှိ သမ္မာစကားလုံး တိုင်းဟာ ဝိညာဉ်တော် မှုတ်သွင်းတာမဟုတ်ပါဘူး။ မူရင်းကျမ်းဆိုင်ရာအကဲဖြတ်စီစစ်မှု ကိုကျွန်တော် အလွန် ယုံကြည်ပါတယ်။ ထိုနည်းတူစွာဘဲမာကုအခန်းကြီး ၁၆ အဆုံးပိုင်း တစ်ဝက်ဟာ မိစ္ဆာဝါဒဖြစ်တယ်လို့ကျွန်တော်ထင်ထယ်။ ဝိညာဉ်တော်မှုတ် သွင်းတာမဟုတ်ပါဘူး။ ထွင်လုံးသက်သက်ဖြစ်တယ်။ မာကုကျမ်းရဲ့ နိဂုံးချုပ်မှာပါသည့် အရာတွေမျိုးအခြား မည်သည့် လက်ရေးကျမ်းတွေမှာမှမတွေ့ရပါဘူး။ ဒါကို တစ်ယောက်ယောက်ဖြည့်စွက်လိုက်တာပါ...”

SBC ၏ဂိုဏ်းချုပ်ဖြစ်သူအမှားကင်းစင်ရေးသမားကြီးသည် လည်း ဗေဒသေသဒ ရေကန်မှာ ယေရှုအကြောင်း ယောဟန်အခန်းကြီး ၅ ကမှတ်တမ်းမှာလည်း နောက်ပိုင်း ဖြည့်စွက်ချက်ဖြစ်ကြောင်းထင်ရှားထယ်။

ယုဒမိမိကိုယ်မိမိကြီးဆွဲချအဆုံးစီရင်ပုံအကြောင်းမှတ်တမ်း နှစ်ခုတို့ ကွဲပြားခြားနားပုံ(မသံ ၂၇ နှင့် တမန်တော် ၁) အားဆွေးနွေးရာ တွင်သူသည် “ဒါဟာယုဒရဲ့သူ့ကိုယ်သူ့အဆုံးစီရင်ခြင်းအ

ကြောင်းပေါ်၍ မြင်ပုံကွဲပြားခြားနားမှုအား ရှင်းလင်းပြောပြလိုတဲ့အရာတစ်ခုရှိလို့ဘဲဖြစ် တယ်။ ယုဒမိမိကိုယ်မိမိအဆုံးစီရင်မှုမှတ်တမ်းနှစ်ခုသမ္မာကျမ်းစာ ထဲရှိတယ်။ မူရင်း ကျမ်းဆိုင်ရာ အကဲဖြတ် စီရင်မှုဟာအံ့ဩဘွယ်ရာ သိပ္ပံ ပညာတစ်မျိုးဖြစ်တယ်။ ဒါဟာသေးနပ်တဲ့ အရာမဟုတ်သလို မခိုးမခံ ပြုခြင်းလည်းမဟုတ်ပါဘူး။ ဒါဟာစွမ်းအား တန်ခိုးနှင့်ဖြစ်ပြီး အဓိက လည်းကျတယ်...”

၃။ လက်ရေးကျမ်းများဆိုင်ရာပြဿနာ (မူရင်းကျမ်းဆိုင်ရာစိစစ်အကဲဖြတ်ခြင်း)

(က) နောက်ထပ်ဖတ်ရှုရန်အကြံပြုသောစာအုပ်များ

(၁) *Biblical Criticism: Historical, Literary and Textual* by R.H.Harrison

(၂) *The Text of the New Testament: Its Transmission, Corruption and Restoration* by Bruce M. Metzger

(၃) *Introduction to New Testament Textual Criticism* by J.H Greenlee

နောက်ဆက်တွဲ သုံး
ခက်ဆစ်အဓိပ္ပါယ်ရှင်းလင်းချက်

Adoptionism “သားဖြစ်ခြင်း၊မွေးစားခြင်း” ၎င်းမှာယေရှုသည်ဘုရားဖြစ်ခြင်းနှင့်ဆိုင်သော ကနဦးကာလ အမြင် တစ်မျိုး ဖြစ်သည်။ အခြေခံအားဖြင့်ယေရှုသည်ကဏ္ဍအားလုံး၌ ပုံမှန်သာမန်လူသားပင်ဖြစ်ကာ သူ့ရေနှစ်မင်္ဂလာခံယူချိန်၌(မသံ ၃:၁၇။ မာကု ၁:၁၁) သို့မဟုတ်ပြန်ရှင်ထမြောက်ချိန်၌ (ရောမ ၁:၄) ဘုရားသခင် သည်သူ့အား အထူးအဓိပ္ပါယ် တစ်မျိုးဖြင့် သားတော်အရာ၌ ချီးမြှောက်သည်ဟူသောအဆိုဖြစ်၏။ ယေရှုသည်စံ တင်ရအောင်အသက်ရှင်ခဲ့သဖြင့်အချိန်တစ်ချိန် (ရေနှစ်မင်္ဂလာခံချိန် ပြန်ရှင်ထမြောက်ချိန်) ဘုရားသခင်သည် သူ့ကိုမိမိ “သားတော်” အဖြစ်ချီးမြှောက်သည် (ရောမ ၁:၄။ ဖိ ၂:၉)။ ၎င်းမှာကနဦး အသင်းတော်ကာလနှင့်ရှစ်ရာစုတို့၌လူနည်းစုတို့၏အမြင်ဖြစ်သည်။ ဘုရားသခင်သည် လူသား တစ်ယောက်ဖြစ်လာသည့်အစား (လူဝင်စားတော်မူခြင်း) ဤအမြင်သည်၎င်းကိုပြောင်းပြန်လှန်ကာ လူကို ဘုရားဖြစ်လာစေသည်။

သားတော်ဘုရားဖြစ်သူ ရှေးမဆွကပင်တည်ရှိလာခဲ့သူဘုရားဖြစ်သောယေရှုသည်စံတင်လောက် အောင် အသက်ရှင် ခဲ့ခြင်းကြောင့် ချီးမြှောက်ခံရသည်ဆိုခြင်းမှာမည်သို့ဖြစ်နိုင်ကြောင်းနုတ်ဖြင့်ပြောရန်ခက်ခဲ သည်။ သူသည်ဘုရား ဖြစ်ခဲ့ပြီး သူမှန်လျှင်မည်သို့ချီးမြှင့်ခံမည်နည်း? ဘုရားဘုန်းတန်ခိုးတော်ဖြင့်ရှေးမဆွက ပင်တည်ရှိခဲ့သည်ဆိုလျှင် သို့ထက်ပို၍ မည်သို့ချီးမြှင့်ခံ နိုင်ပါဦးမည်နည်း? ကျွန်တော်တို့နားလည်ရန်ခက်ခဲ သည်မှန်သော်လည်း ယေရှုသည် ခမည်းတော်၏ အလိုတော်အား စုံလင်ပြည့်ဝစွာပြည့်စုံစေခြင်းကြောင့်ခမည်း တော်သည်အထူးအဓိပ္ပါယ်တစ်မျိုးဖြင့်ဂုဏ်ပြုခဲ့သည်မှာအမှန်ဖြစ်သည်။

Alexandrian School “အလက်ဇန္ဒြားကျောင်းတော်” ၎င်းမှာသမ္မာကျမ်းစာအနက်ဖွင့်ခြင်းနည်းတစ်မျိုး ဖြစ်ကာ အေဒီ ၃တိယ ရာစုခေတ်အတွင်းအီဂျစ်နိုင်ငံအလက်ဇန္ဒြားမြို့၌ဖြစ်ပေါ်သည်။ ဂရိတွေးခေါ်ရှင်ပလာတို၏ တပည့်ကျော်ဖြစ်ခဲ့သူ ဖီလို၏ ခြေခံအနက်ပြန်ခြင်းနည်းကိုသုံးသည်။ ၎င်းကိုပုံမာပြု၍တင်စားခြင်း နည်းလမ်း(allegorical)ဟုခေါ်သည်။ ၎င်းသည် အသင်းတော်ကို ပြန်လည်ပြုပြင်ရေး (Reformation) ခေတ် ကာလတိုင်အောင်လွှမ်းမိုးခဲ့သည်။ ၎င်းကို အဓိက ထောက်ခံ ဩဇာရှိသူများမှာ Origen နှင့် Augustine တို့ဖြစ်သည်။ Moises Silva ရေးသားသော *Has The Church Misread The Bible?* (Academic 1987)၌ကြည့်ပါ။

Alexandrinus အီဂျစ်နိုင်ငံအလက်ဇန္ဒြားမြို့မှငါးရာစုကာလဂရိလက်ရေးကျမ်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း၊ Apocrypha (ကာသိုလစ်အသင်းတော်၌သုံးသောကျမ်းငါးကျမ်း) နှင့်ဓမ္မသစ်ကျမ်းအများစုပါဝင်သည်။ ၎င်းမှာ ဂရိဓမ္မသစ်ကျမ်း၏ အပြည့်စုံဆုံးအဓိကကျမ်းတစ်ကျမ်းဖြစ်သည်။ မသံ၊ ယောဟန်နှင့် ၂ကောရိန္နု ကျမ်းများ၏ အချို့အစိတ်အပိုင်း များမှအပ) “A”အဖြစ်နာမည်တပ်သော (Vaticanus)နှစ်မျိုးလုံးနှင့်တူညီ သောလက် ရေးကျမ်းအားမူရင်းဖြစ်သည်ဟုသမ္မာ ကျမ်းစာလေ့လာသူ အများစုတို့မှတ်ယူကြသည်။

Allegory “ပုံမာပြုတင်စားခြင်း” ၎င်းသည်မူလအားဖြင့်အလက်ဇန္ဒြားမြို့ဂျူးဘာသာအသိုင်းအဝိုင်းမှထွန်း ကားလာသော သမ္မာကျမ်းစာအနက်ပြန်ခြင်းနည်းတစ်နည်းဖြစ်သည်။ ၎င်းနည်းကိုအလက်ဇန္ဒြားမြို့သားဖီလို (Philo) သည်လူသိ များထင်ပေါ် ကျော်ကြားစေသည်။ ၎င်း၏အဓိကအချက်မှာ သမ္မာကျမ်းစာ၏သမိုင်းနောက် ခံနှင့်ကျမ်းစကား အဆက်အစပ်အကြောင်းအရာ သဘောကိုလစ်လျူရှုကာ သမ္မာကျမ်းစာအားယဉ်ကျေးမှုစလေ့ ထုံးစံ(ဝါ) တွေးခေါ်မြော်မြင်မှု သဘောတရားတစ်ရပ်နှင့်အံဝင် ဝင်ကျ ဖြစ်စေလိုခြင်းဖြစ်သည်။ ၎င်းသည်သမ္မာ ကျမ်းစာကျမ်းချက်တိုင်း၏နောက်ကွယ်၌ ဖုံးကွယ်နေသော (ဝါ) ဝိညာဉ်ရေးရာ အဓိပ္ပါယ်ရှိသည်ဟုဆိုကာ၎င်း ကိုရှာဖွေဖော်ထုတ်ရန်အားထုတ်ခြင်းဖြစ်သည်။ ယေရှုသည်မသံ ၁၃ ၌လည်းကောင်း၊ ဗပါလုသည် ဂလာတီ ၄ လည်းကောင်း သမ္မာကျမ်းတရားအားဖော်ပြရန်ပုံဥပမာပြုကာတင်စားဖော်ပြမှုသုံးကြောင်းမှာမှန်ပါသည်။ မည်သို့ဖြစ်စေ ၎င်းတို့မှာအမျိုးအစားခြင်း နှိုင်းယှဉ်ပြခြင်းဖြစ်ကာပုံမာပြုခြင်းစင်စစ်မဟုတ်ချေ။

Analytical Lexicon “ခွဲခြမ်းစိတ်ဖြာမှုပြုသောဟေဗြဲ၊ ဂရိအဘိဌာန်” ၎င်းမှာဓမ္မသစ်ကျမ်းစရိုဂရိစကားလုံး တိုင်းသိရှိစေရန် လေ့လာမှုတစ်မျိုးဖြစ်သည်။ ၎င်း၌ဂရိအက္ခရာအစဉ်လိုက်ပုံစံနှင့်အခြေခံအဓိပ္ပါယ်ရှင်းလင်း ခြင်းများပါဝင်သည်။ စာလုံး ချင်းယှဉ်၍

ဘာသာပြန်သော (interlinear translation) ကျမ်းတစ်ကျမ်းနှင့်တွဲ၍ သုံးပါက ဂရိဘာသာ မကျွမ်းကျင်သော ယုံကြည်သောစာရှုသူများအားဂရိဓမ္မသစ်ကျမ်းကိုသဒ္ဒါနည်းကျနှင့်ဝါကျဖွဲ့စည်းပုံများဖြင့်ခွဲခြမ်းစိတ်ဖြာ၍လေ့လာနိုင်ရန်အထောက်အကူ ပြုသည်။

Analogy of Scripture “သမ္မာကျမ်းစာ၏ဆင်တူမှုအားနှိုင်းယှဉ်လေ့လာခြင်း”။ သမ္မာကျမ်းစာတစ်ခုလုံး ဘုရားသခင် မှတ်သွင်းခြင်းဖြစ်၍ အထိအကြောင်းအရာများတစ်ခုနှင့်တစ်ခုဆန့်ကျင်ဖီလာမဖြစ်ဘဲ တစ်ခုနှင့် တစ်ခုအပြန်အလှန် ဖြည့်ဆည်းပေး သည်ဟူသော အမြင်အတွက်သုံးသောစကားစုဖြစ်သည်။ ဤတင်ကူးအ တည်ပြုခြင်းသည် သမ္မာကျမ်းစာ အားအနက်ဖွင့်ရာ၌ အလားဆင်တူသောကျမ်းပြိုင်များကို အသုံးပြုခြင်း၏ အခြေခံဖြစ်သည်။

Ambiguity “မသဲကွဲသောအဓိပ္ပါယ်” စာဖြင့်ရေးသားသောမှတ်တမ်းမှတ်ရာတစ်ခု၌ ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ် နှစ်မျိုး(ဝါ)သို့ထက်ပိုသောအကြောင်းအရာများကိုတစ်ချိန်တည်း၌ညွှန်းဆိုဖော်ပြရာမှဖြစ်ပေါ်သော မသေချာ၊ မရေရာမှုကိုခေါ်ဆိုသည်။ ယောဟန်သည်ဤမသဲကွဲဖြစ်မှုကိုတမင်တကာသုံးခြင်းဖြစ်နိုင်သည်။

Anthropomorphic “လူသားကဲ့သို့ဖော်ပြပြောဆိုခြင်း” ၎င်းမှာဘုရားသခင်အကြောင်းကျွန်တော်တို့၏ ဘာသာရေးစကားဖြင့် ပြောသောဝေါဟာရဖြစ်သည်။ ၎င်းမှာလူသားဆိုသည် ဂရိဝေါဟာရမှဆင်းသက် လာသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို လူသားဖြစ်နေဟန်မျိုးဖြင့်ပြောဆိုဖော်ပြမှုဖြစ်သည်။ ဘုရားသခင်အားလူသားနှင့် ဆိုင်သောခန္ဓာကိုယ်၊ လူမှုရေး နှင့်စိတ်ပိုင်းဆိုင်ရာဝေါဟာရများဖြင့် သုံးနှုန်းဖော်ပြခြင်းဖြစ်သည် (ကမ္ဘာ ၃:၈။ ၃မဗ္ဗ ၂၂:၁၉-၂၃)။ ၎င်းမှာ အမှန်အားဖြင့် ဆင်တူမှုဖြင့်နှိုင်းယှဉ်ဖော်ပြမှုမျှသာဖြစ်သည်။ ဘုရားသခင် အကြောင်းပြောရန် အသုံးပြုဘို့ လူသားမှ အပအခြား ဝေါဟာရ(ဝါ) အမျိုးအစားမရှိသေးကြောင်း ဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ကိုကျွန်တော်တို့သိသည်မှာမှန်သော်လည်းအကန့်အသတ်နှင့်ဖြစ်သည်။

Antiochinn School “အန္တီအုတ်ကျောင်းတော်” ၎င်းမှာ ဆီးရီးယားနိုင်ငံအန္တီအုတ်မြို့၌အေဒီသုံးရာစုအတွင်း ထွန်းကားလာခဲ့ သောသမ္မာကျမ်းစာအနက်ဖွင့်ခြင်းနည်းတစ်မျိုးဖြစ်သည်။ ၎င်းမှာအီဂျစ်နိုင်ငံအလက်ဇန္ဒြားမြို့ ၏ပုံမာပြုသော တင်စားခြင်း နည်းကို တုံ့ပြန်မှုဖြစ်သည်။ ၎င်းနည်း၏အဓိကအချက်မှာသမ္မာကျမ်းစာ၏ သမိုင်းဝင်အဓိပ္ပါယ်ကိုအာရုံပြုခြင်းဖြစ်သည်။ ၎င်းနည်းသည် သမ္မာကျမ်းစာကိုပုံမှန်လူသားစာပေများနည်းတူ အနက်ပြန်သည်။ ဤကျောင်းတော်သည် ခရစ်တော်၌ သဘာဝနှစ်မျိုး (Nestorianism) ရှိသည်သို့မဟုတ်သဘာ ဝတစ်မျိုးရှိသည် (ဘုရားအပြည့်အဝနှင့်လူသားအပြည့်အဝ) ဟူသော အငြင်းပွားမှု၌ ပါဝင်ပါတတ်သည်။ ၎င်းကိုရောမကာသိုလစ်အသင်းတော်သည်လွှဲမှားသောအယူဝါဒအဖြစ်သတ်မှတ်ကာ ပါရှား (အီရန်) သို့ရွှေ့ပစ်လိုက်သော်လည်း ကျောင်းတော်အတွင်းမူအဓိပ္ပါယ်ထူးခြားမှုမရှိချေ။ ၎င်းမှာနောက်ပိုင်းတွင်အဆင့်မြင့်ပရို တက်စတင့် ပြန်လည်ပြုပြင်ရေးသမားများအတွက်အနက်ဖွင့်ခြင်းဆိုင်ရာနိယာမကြီးများ၏ အခြေခံဖြစ်လာပါသည်။(မာတင်လူသာနှင့် ကဲလ်ဗင်)

Antithetical ၎င်းဟေဗြဲကဗျာအလင်္ကာများ၏စာကြောင်းများအကြားဆပ်စပ်ပေးရန်အသုံးပြုသောဝေါဟာရသုံးလုံးအနက် တစ်ခု ဖြစ်လာသည် (သုတ္တံ ၁၀:၁၀၅၅)။

Apocalyptic Literature “အနာဂတ်အကြောင်းဖွင့်ပြမှုဆိုင်ရာစာပေ” ၎င်းမှာပြည်ပကမ္ဘာအင်အားကြီးနိုင်ငံ၏ ကျူးကျော် သိမ်းပိုက်မှု ခံရသောကာလများအတွင်းအသုံးပြုသည့် အဓိပ္ပါယ်လျှို့ဝှက်ဖုံးကွယ်ထားသော အရေးအသားမျိုးဖြစ်သည်။ ကမ္ဘာ့ အဖြစ်အပျက်များကိုပုဂ္ဂိုလ်အားဖြင့် တည်ရှိသောရွေးနှုတ်ခြင်းပြုသူ ဘုရားသခင်သည် ထိန်းချုပ်နေကာ အထူးသဖြင့် အစွဲရေးကို စိတ်ဝင်စားဂရုစိုက်သည်ဟူသော ယုံကြည်မှု ဖြစ်သည်။ ဤစာပေများသည် ဘုရားသခင်အားထုတ်မှုအားဖြင့် အဆုံးစွန်သော အောင်မြင်မှုကို ကတိပေး ထားသည်။

၎င်း၌အဓိပ္ပါယ်လျှို့ဝှက်ထားသည့်အမှတ်အသားများဆန်းကြယ်သောအရာများစွာပါဝင်သည်။ ထိုစာ ပေများ၌ သမ္မာတရား တစ်ရပ်ကိုအရောင်များ၊ နံပါတ်များ၊ ရူပါရုံများ၊ အိပ်မက်များ၊ ကောင်းကင်တမန်များ၏ ကြားဝင်ဆောင်ရွက်မှုများဖြင့်ဖော်ပြကာ အကောင်းနှင့် အဆိုးနှစ်မျိုးအားရှုစွာပေါ်လွင်စေလေ့ရှိသည်။

စာပေအမျိုးအစား၏ ဥပမာအချို့မှာ (၁) ဓမ္မဟောင်းကျမ်း၌ ယေဇကောလ (အခန်းကြီး ၃၆-၄၈)၊ ဒံယေလ (အခန်းကြီး ၇-၁၂)၊ ဇာခရိနှင့် (၂) ဓမ္မသစ်ကျမ်းမသံ ၂၄၂ က ၁၃၊ ၂၁ က သာလောနီအခန်းကြီး နှင့် ဗျာဒိတ်ကျမ်းတို့ဖြစ်သည်။

Apologist (Apologetics) ၎င်းဝေါဟာရဂရိစကား “တရားဥပဒေအရလျှောက်လဲကာကွယ်ခြင်း” ဟူသောစကား လုံးမှ ဆင်းသက်သည်။ ခရစ်ယာန်ယုံကြည်မှုအတွက်အထောက်အထား၊ ကျိုးကြောင်းပြကာဆွေးနွေးရန်မိမိသဘော တရားအရ အားထုတ်မှုဖြစ်သည်။

A priori ၎င်းသည်အမှန်ဟု “ကြိုတင်မှတ်ယူခြင်း” နှင့်အဓိပ္ပာယ်တူဖြစ်သည်။ ၎င်း၌အမှန်ဟုမှတ်ယူထား သောယခင်က လက်ခံထားခဲ့ကြသည့်အဓိပ္ပာယ်ရှင်းလင်းချက်များ၊ နိယာမများနှင့်အနေအထားများအားဖြင့် ဆင်ခြင်စဉ်းစားမှုပြုခြင်းဖြစ်သည်။ စစ်ဆေးခြင်း(ဝါ)ခွဲခြမ်းစိတ်ဖြာခြင်းမပြုဘဲလက်ခံခြင်းဖြစ်သည်။

Arianism သူသည်သုံးရာစုနှင့်လေးရာစုအစောပိုင်းကာလများ၌ အီဂျစ်နိုင်ငံအလက်ဇန္ဒြားမြို့အသင်းတော်မှ ဦးဆောင် အသင်းတော်လူကြီး (ဆရာကြီး) တစ်ဦးဖြစ်ခဲ့သည်။ သူ့အဆိုမှာယေရှုသည်ရှေးမဆွကပင်တည်ရှိ လာခဲ့သော် လည်းဘုရားမဟုတ် (ခမည်းတော်နှင့်အနှစ်သာရချင်းမတူဟူ၍ဖြစ်ပြီးသတ္တိကျမ်း ၈:၂၂-၃၁ ကိုအ ခြေခံခြင်းဖြစ်နိုင်သည်။ သူ့အား အလန္ဒြားမြို့ ဂိုဏ်းအုပ်ကြီးသည်စတင်ဖိတ်ခေါ်ခဲ့ရာ(အေဒီ ၃၁၈)၎င်းအငြင်း ပွားမှုမှာနှစ်ပေါင်းများစွာရှိနေခဲ့သည်။ ၎င်း ဤအာရီယားနိစ်ဝါဒသည် အရှေ့ပိုင်း အသင်းတော်၏ တရားဝင်ယုံ ကြည်မှုဖြစ်လာသည်။ အေဒီ ၃၂၅ တွင် Nicea ကောင်စီသည် သူ့ကိုပြစ်တင်ရှုံးချ လျက်သားတော်သည်အပြည့် အဝတန်းတူညီခြင်းနှင့် ဘုရားဖြစ်ခြင်းအားအတည်ပြုခဲ့သည်။

Aristotle သူသည်ရှေးခေတ် ဂရိတွေးခေါ်ရှင်ကြီးတစ်ဦးဖြစ်ကာ ပလာတို၏တပည့်နှင့်မဟာအလက်ဇန္ဒြား ဘုရင်ကြီး၏ ဆရာဖြစ်သည်။ သူသည်ယနေ့တိုင်ခေတ်ပညာသင်ကြားရေး၏ကဏ္ဍများစွာ၌လွှမ်းမိုးနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေ့လာမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုအားဖြင့်ရသောအသိပညာကိုအလေးအနက်ပြု သောကြောင့်ဖြစ်သည်။ ၎င်းမှာ သိပ္ပံနည်းကျနည်း စနစ်၏သဘောတရားတစ်ရပ်ဖြစ်သည်။

Autographs ၎င်းမှာသမ္မာကျမ်းစာ၏မူရင်းရေးသားမှုများအတွက်ပေးသောနာမည်ဖြစ်သည်။ လက်ဖြင့်ရေး သောဤ မူရင်းစာများအားလုံး ပျက်စီးစပျောက်ကွယ်ခဲ့ကြပြီဖြစ်သည်။ အဆင့်ဆင့်ကူးယူသောမိတ္တူပွားများသာ ကျန်ရစ်သည်။ ၎င်းမှာ ဟေဗြဲနှင့်ဂရိ လက်ရေးကျမ်းအမျိုးမျိုးနှင့်ရေးဟောင်းဘာသာပြန်ကျမ်းများ၏ မူလရင်း မြစ်ဖြစ်သည်။

Bezae ၎င်းမှာအေဒီခြောက်ရာစုကာလဂရိနှင့်လက်တင်လက်ရေးကျမ်းတစ်မျိုးဖြစ်သည်။ ၎င်းကို “D” ဟု မှတ်သားသည်။ ၎င်း၌ခရစ်တော်ကျမ်းများ၊ တမန်တော်ဝတ္ထုနှင့်အချို့သောအထွေထွေဩဝါဒစာများပါဝင် သည်။ ကျမ်းကူး ဆရာများ၏ ဖြည့်စွက်ချက် အတော်များများဖြင့် ထူးခြားမှုရှိသည်။ ၎င်းမှာ King James Version နောက်ကွယ်ကအဓိကဂရိလက်ရေးကျမ်းဖြစ်သော “Textus Receptus” ၏အခြေခံဖြစ်သည်။

Bias ၎င်းမှာအကြောင်းအရာသို့မဟုတ် အမြင်တစ်မျိုးအားတင်ကူး၍ပြင်းထန်စွာနှစ်သက်မှုအားဖော်ပြရန်သုံး သောဝေါဟာရဖြစ်သည်။ အထူးသီးသန့်အကြောင်းအရာ သို့မဟုတ် ရှုမြင်ပုံတစ်ရပ်အားမိမိဆန္ဒ၏ ငဲ့ကွက်မှု ကင်းရှင်းစွာမရှုမြင်နိုင်သော စိတ်နေ သဘောကို ပြောခြင်းဖြစ်သည်။ ၎င်းမှာမျက်နှာလိုက်သောအနေအထား တစ်မျိုးဖြစ်သည်။

Biblical Authority “သမ္မာကျမ်းစာ၏အခွင့်အာဏာ” ဤဝေါဟာရကိုအဓိပ္ပာယ်အထူးတလည်အတွက်သုံး သည်။ မူရင်းစာရေးသူသည် မိမိခေတ်ကာလ၌ပြောသောအရာကိုနားလည်ကာ ထိုသမ္မာတရားကိုကျွန်တော်တို့ ခေတ်၌ အသုံးပြုခြင်း အဖြစ်အဓိပ္ပာယ် ရှင်းလင်းမှုပေးကြသည်။ ကျွန်တော်တို့၏တစ်ခုတည်းသောအခွင့်အာဏာ ပိုင်လမ်းပြအဖြစ် သမ္မာကျမ်းစာ အားရှုမြင်ခြင်းကို သမ္မာကျမ်းစာ၏ အခွင့်အာဏာဟုအဓိပ္ပာယ်ရှင်းလင်းချက်ပေး ကြသည်။ မည်သို့ဖြစ်စေလက်ရှိကာလ

မဆီလျော်သော အနက်ပြန်မှုများကိုအကြောင်းပြုကာ ကျွန်ုပ်သည် သမိုင်းကြောင်းနှင့်သဒ္ဒါနည်းကျဘာသာပြန်ခြင်းနည်းမှာနည်းတူ သမ္မာကျမ်းစာ၏အခွင့်အာဏာကိုကန့်သတ် ထားပါသည်။

Canon ဤဝေါဟာရကိုဝိညာဉ်တော်အားဖြင့်အတုအနှိုင်းကင်းသောမူတ်သွင်းရေးသားသည့်အများအားဖော်ပြ ရန်သုံးသည်။ ၎င်းမှာ ဓမ္မသစ် ကျမ်းနှစ်ခုစလုံးကိုပြောခြင်းဖြစ်သည်။

Christocentric ဤဝေါဟာရကိုယေရှု၏ ဗဟိုချက်မဖြစ်ခြင်းအားပြောရန်သုံးသည်။ ယေရှုမှာသမ္မာကျမ်းစာ တစ်အုပ်လုံး၏ သခင်ဖြစ်သည်ဟူသော သဘောဖြင့်ကျွန်ုပ်သုံးပါသည်။ ဓမ္မဟောင်းကျမ်းသည်သူ့ကိုညွှန်ပြကာ သူသည် ၎င်း၏ ပြည့်စုံခြင်းနှင့် ပန်းတိုင်ဖြစ်သည် (မသု ၅:၁၇-၄၈)။

Commentary အထူးသီးသန့်သုတေသနပြုစာအုပ်အမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းသည်သမ္မာကျမ်းစာထဲ ကျမ်းတစ်ကျမ်း၏ ယေဘုယျနောက်ခံသမိုင်းကိုဖော်ပြသည်။ ထို့ပြင်ကျမ်းတစ်ကျမ်း၏အပိုင်းတစ်ပိုင်း၏ အဓိပ္ပာယ်ကိုရှင်းပြရန်အားထုတ်သည်။ အချို့သောကျမ်းပြုသူများသည် လက်တွေ့အသုံးချခြင်းကိုအာရုံစိုက် ကာအချို့တို့ကမူကျမ်းကို နည်းပညာကျကျ လေ့လာမှု ကိုပို၍ဂရုပြုကြသည်။ ဤစာအုပ်များမှာအထောက်အ ကူပြုသော်လည်း မိမိကိုယ်တိုင် လေ့လာမှုပြုပြီး၌ သာ၎င်းကျမ်းတို့ကို လေ့လာသင့်သည်။ အနက်ဖွင့်ကျမ်းရေး သူ၏အနက်ဖွင့်မှုတို့ကိုဆန်းစစ်ခြင်းမပြုဘဲမည်သည့်အခါ၌မျှမလက်ခံရချေ။ ကွဲပြား ခြားနားသော ဓမ္မသဘော တရားရှုထောင့်များမှအနက်ဖွင့်ကျမ်းအတော်များများကို နှိုင်းယှဉ် လေ့လာခြင်းသည် အထောက်အကူဖြစ်စေ လေ့ရှိ၏။

Concordance သမ္မာကျမ်းစာလေ့လာမှုအတွက်သုတေသနပြုခြင်းဆိုင်ရာလက်စွဲတစ်မျိုးဖြစ်သည်။ ၎င်းမှာ စကားလုံး တိုင်းဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းများ၌တွေ့ရသောနေရာပြစာရင်းဖြစ်သည်။ အမျိုးမျိုးအထောက်အ ကူပြုပုံများမှာ (၁) အင်္ဂလိပ် စကားလုံးတစ်လုံးတိုင်း၏ ဟေဗြဲ သို့မဟုတ် ဂရိစကားလုံးကိုသတ်မှတ်ခြင်း (၂) တူညီသော ဟေဗြဲ(ဝါ) ဂရိစကားလုံး အသုံးပြုရာ အလားတူကျမ်းပိုဒ်များနှိုင်းယှဉ်ဖော်ပြခြင်း (၃) မတူသော ဟေဗြဲ(ဝါ)ဂရိစကားနှစ်လုံးအားအင်္ဂလိပ်စကားလုံးတစ်လုံးတည်းဖြင့် ဘာသာပြန်သည့် နေရာကိုပြသခြင်း (၄) စကားလုံးတစ်လုံးအားကျမ်းတစ်ကျမ်း၌ဖြစ်စေ၊ မူရင်းစာရေးသူတစ်ဦးကဖြစ်စေ အကြိမ်ပေါင်း မည်မျှသုံး ကြောင်းဖော်ပြခြင်း (၅) ကျမ်းချက်/ပိုဒ်တစ်ခုအားသမ္မာကျမ်းစာထဲရာဇဝေ့ရှိနိုင်ရန်ကူညီခြင်းတို့ဖြစ် သည်။ (Walter Clark's *How to Use New Testament Greek Study Aids*, pp.54-55)

Dead Sea Scrolls “ပင်လယ်သေကျမ်းစာလိပ်များ” ၎င်းမှာပင်လယ်သေအနီးတွင် ၁၉၄၇ ခုနှစ် ၌တွေ့ရှိသော ဟေဗြဲနှင့်အာရမိစကားဖြင့်ရေးသည့်ရှေးခေတ်စာတွဲများဖြစ်သည်။ ၎င်းတို့မှာပထမရာစုနှစ်အတွင်း ဂျူးဘာသာဂိုဏ်း၏ ဘာသာရေး စာကြည့်တိုက်များဖြစ်သည်။ ရောမလူမျိုးတို့၏သိမ်းပိုက်မှုနှင့် မျိုးချစ် သမားများအကြားအေဒီ ၆၀ ပြည့်နှစ် ကာလများ အတွင်းဖိစီးမှုများကြောင့် သားရေလိပ်စာများကို အလုံပိတ် ကာတံဆိပ်ခတ် သောခရားအိုးများအထဲကျောက်ဂူများ (ဝါ) တွင်းပေါက်များအတွင်း ဝှက်ထားကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ပထမရာစု ပါလက်စတိုင်း၏ သမိုင်းကြောင်းကို နားလည်သဘောပေါက်စေကာ Masoretic Text (ဓမ္မဟောင်းဟေဗြဲကျမ်း) သည်အစောပိုင်းဘီစီနှစ်ကာလများတိုင်အောင် အလွန်တိကျမှန် ကန်ကြောင်းအတည်ပြုသည်။ ၎င်းတို့ကို “DSS” ဟုအတိုကောက်နာမည်သတ်မှတ်သည်။ Deductive တတ္တဗေဒနည်း သို့မဟုတ် ကျိုးကြောင်းဆင်ခြင်မှုနည်းတစ်မျိုးဖြစ်ကာ၊ ယေဘုယျသဘော နိယမများမှ အတိအကျ လက်တွေ့ကျကျ ဆင်ခြင်သုံးသပ်မှုဖြစ်သည်။ ၎င်းမှာတတ္တဗေဒနည်းကျဆင်ခြင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အထူးပြုလေ့လာမှုမှသည် အထွေထွေနိဂုံးချုပ် (သီအိုရီ) များထုတ်ဖော်ခြင်း ဖြစ်သည်။

Dialectical ၎င်းမှာတင်းမာမှုတစ်ခုအတွင်း ဆန့်ကျင်နေဟန်ရှိသော (paradoxical) အကြောင်းအရာ များ၏နှစ်ဖက်စလုံးပါဝင်သော စုစည်းညီညွတ်သည့်အဖြေကိုရှာဖွေစဉ်းစားဆင်ခြင်သောနည်းဖြစ်သည်။ သမ္မာကျမ်းစာ၏ သမ္မာတရား အများအပြား၌ ဆန့်ကျင်နေဟန်

အတွဲများစွာရှိသည်။ ကြိုတင်ခန့်ထားခြင်း- လွတ်လပ်သောဆန္ဒ၊ လုံခြုံခြင်း-စွဲမြဲခြင်း၊ ယုံကြည်ခြင်း-လုပ်ဆောင်ခြင်း၊ ဆုံးဖြတ်ချက်- တပြည့်တော် ဖြစ်ခြင်း၊ ခရစ်ယာန်လွတ်လပ်မှု-ခရစ်ယာန်တာဝန်ဝတ္တရား--စသဖြင့်။

Diaspora ၎င်းမှာကတိတော်ပြည်၏ ပထဝီနယ်နိမိတ်ပြင်ပတွင်နေထိုင်သူ အခြားဂျူးများကိုဖော်ပြရန် ပါလက်စတိုင်းဒေသနေ ဂျူးများ အသုံးပြုသော ဂရိဝေါဟာရဖြစ်သည်။

Dynamic equivalent **“အပြည့်အဝကိုက်ညီခြင်း”** ၎င်းမှာသမ္မာကျမ်းစာ ဘာသာပြန်ခြင်းသီအိုရီတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာ ဘာသာပြန်ခြင်းဟူသည် မူရင်းဟောပြောစကားလုံး (ဝါ) ဂရိစကားလုံးတစ်လုံးအား မိမိ၏စကားလုံး တစ်လုံးဖြင့် ဖော်ပြလိုက်ခြင်းမှသည် မူရင်းစကားလုံး သုံးနှုန်းပုံနှင့် စကားလုံးစုစည်းပုံတို့ကို ပို၍လျော့ထွက်ကာ၊ ၎င်းတို့အားဖြင့်ဖော်ပြသောအတွေးကိုသာလျှင် ဘာသာပြန်ခြင်းသို့ အဆင့်လိုက်ပြောင်းလဲခြင်းဖြစ်သည်ဟုဆိုနိုင် သည်။ ဤသီအိုရီနှစ်ခုကြား၌ “အပြည့်အဝကိုက်ညီခြင်း” (dynamic equivalent)ကမူ မူရင်းစာ ကိုအလေးအနက် ပြင်ရန်အားထုတ်သော်လည်း ခေတ်သစ်သဒ္ဒါနည်းနှင့် အသုံးအနှုန်းများဖြင့် ဘာသာပြန်သည်။ ဘာသာပြန် ခြင်းဆိုင်ရာ သီအိုရီအမျိုးမျိုးတို့အကြောင်းအလွန်ကောင်းသော ဆွေးနွေးမှုတစ်ခုမှာ Fee နှင့် Stuart တို့ရေးသားသော*How to Read the Bible for All It's Worth*, p-35 နှင့် Robert Bratcher ၏ TEV နိဒါန်းစကားဖြစ်သည်။

Eclectic - ဤဝေါဟာရကို မူရင်းကျမ်းဆိုင်ရာ စိစ်အကဲဖြတ်မှုနှင့် ဆိုင်၍သုံးသည်။ မူရင်းလက်ရေးကျမ်းများနှင့် နီးစပ်သော မူရင်း ကျမ်းတစ်ခုသတ်မှတ်နိုင်ရန် မူကွဲဂရိမူရင်းကျမ်းများအားရွေးချယ်ခြင်းကို ရည်ညွှန်းသည်။ ၎င်းသည် ဂရိမူရင်း အုပ်စုတစ်ခုခု အားမူရင်းအဖြစ်အတင်းမှတ်ယူခြင်းကိုငြင်းပယ်သည်။

Eisegesis - ၎င်းမှာ exegesis နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ Exegesis သည်မူလစာရေးသူ၏ ကြံရွယ်ချက်ကို “ဖော်ထုတ်သည်” ဆိုလျှင်၊ Eisegesis သည်ဘာသာခြားတစ်ခု၏ အတွေးကို “ထည့်သွင်း” ခြင်းအားဆိုလိုသည်။

Etymology **“စကားလုံးများ၏ မူလစစ်မြစ်ကိုလေ့လာသောပညာ”** ၎င်းမှာစကားလုံးများအားလေ့လာမှု၏ ကဏ္ဍတစ်ခု ဖြစ်ပြီးစကားလုံးတစ်လုံး၏ မူလအနက်အဓိပ္ပါယ်ကိုအတည်ပြုပြောနိုင်ရန် အားထုတ်မှုဖြစ်သည်။ ဤမူရင်း အဓိပ္ပါယ်ကိုအခြေခံခြင်းဖြင့် အထူးတလည်သုံးနှုန်းပုံတို့ကို ပို၍လွယ်ကူစွာခွဲခြားသိရှိနိုင်သည်။ အနက်ပြန်ရာ၌ စကားလုံး၏စစ်မြစ်မှာ အဓိကအာရုံစိုက်ရာမဟုတ်ဘဲ ရေးသားသောကာလနှင့် ခေတ်ပြိုင် အဓိပ္ပါယ်နှင့် သုံးနှုန်းပုံ များမှာအဓိကအာရုံပြုရာဖြစ်သည်။

Exegesis ကျမ်းပိုဒ်တစ်ပိုဒ်အားအနက်ပြန်ခြင်းလုပ်ငန်းဆိုင်ရာဝေါဟာရဖြစ်သည်။ အဓိပ္ပါယ်မှာ “ဖော်ထုတ်သည်” ဟုအဓိပ္ပါယ်ရကာ၊ မူရင်းစာရေးသူ၏ ရည်ရွယ်ချက်အား သမိုင်းကြောင်းစာအဆက်အစပ်၊ ဝါကျတည်ဆောက်ပုံနှင့် စကားလုံး၏ ခေတ်ပြိုင်(ရေးသားချိန်) အဓိပ္ပါယ်များအားဖြင့် နားလည်ရန်အားထုတ်ခြင်းဖြစ်သည်။

Genre - ၎င်းမှာပြင်သစ်စကားလုံးဖြစ်ပြီး ကွဲပြားခြားနားသော စာပေအမျိုးအစားများကို ပြသည်။ ၎င်းမှာစာပေ အရေးအသား များအားတူညီသော လက္ခဏာများအလိုက်စာပေအမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ထိုသို့ခွဲခြားရာ၌ သမိုင်းဆိုင်ရာ အရေးအသား၊ ကဗျာ၊ အလင်္ကာ၊ သုတ္တံစကားများ၊ အနာဂတ်၌ဖြစ်ပျက်မည့်အရာများ၊ ညွှတ်ချက်၊ ဥပဒေဆိုင်ရာစသည့်တို့ဖြစ်၏။

Gnosticism **“နော့စတစ်အယူဝါဒ”** မိမိတို့သိရသမျှမှာ ဤလွဲမှားသော အယူဝါဒသည် ဒုတိယရာစုနှစ်ကာလ နော့စတစ်စာပေများမှ ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော်အစပြုစိတ်ကူးများမှာ ပထမရာစု (နှင့်မတိုင်မီ) ကာလများ၌ ရှိခဲ့ပြီဖြစ်သည်။

ဒုတိယရာစုကာလ Valentinian နှင့် Cerinthian Gnosticism အယူဝါဒများအကြောင်းအချို့က ဤသို့ဖော် ပြခဲ့ကြသည်။ (၁) ရုပ်ဝတ္ထုနှင့် နာမ်ဝိညာဉ်တို့မှာ တည်ရှိဖော်တည်ရှိဖက်များဖြစ်သည်။ ရုပ်ဝတ္ထုသည် ဆိုးသွမ်း၍ နာမ်ဝိညာဉ်မှာကောင်းမြတ်သည်။ နာမ်ဝိညာဉ် ဖြစ်သောဘုရားသည် ပုံပန်းသဏ္ဍာန်နှင့်ဖြစ်သောဆိုးသွမ်းသည့် ရုပ်ဝတ္ထု၌ တိုက်ရိုက်ပါဝင်ပါတ်သက်ခြင်းမပြုနိုင်ချေ။ (၂) ဘုရားနှင့် ဝတ္ထုပစ္စည်းကြားဆင်းသက်သူများ (eons သို့မဟုတ် ကောင်းကင်တမန်နယ်ပယ်အဆင့်)။ အနိမ့်ဆုံး (ဝါ) နောက်ပိတ်

ဆုံးမှာကြောငွာ (*Kosmos*)ကို ဖန်ဆင်းသောဓမ္မဟောင်းကျမ်းထဲဖော်ပြသည့် YHWH ဖြစ်သည်။ (၃) ယေရှုသည် YHWH ကဲ့သို့ ဆင်းသက်သူ တစ်ပါးဖြစ်သော်လည်း အချိုးအဆအားဖြင့် YHWH ထက်ပို၍မြင့်ကာ၊ စစ်မှန်သောဘုရား ထက်ပို၍နီးကပ်သည်။ အချို့တို့သည် သူ့ကိုအမြင်ဆုံးအဖြစ်ထားသော်လည်း ဘုရားထက်ပိုလျော့နည်းပြီး၊ လူဝင်စားသူ ဘုရားမဟုတ်ချေဟုဆိုကြသည် (ယောဟန် ၁:၁၄)။ ရုပ်ဝတ္ထုဟူသည်ဆိုးသွမ်းသဖြင့်ယေရှုသည်လူ သားကိုယ်ခန္ဓာရှိသည်ဆိုလျှင် ဘုရားမဖြစ်နိုင်ချေ။ သူသည်ဝိညာဉ်၏တစ္ဆေဖြစ်သည် (၁ယောဟန် ၁-၃။ ၄:၁-၆)။ (၄) ကယ်တင်ခြင်းကို ယေရှုအားယုံကြည်ခြင်းနှင့် အထူးသီးသန့် လူပုဂ္ဂိုလ်များကသာလျှင်သိသောအသိပညာနှင့် ပေါင်းစပ်ခြင်းအားဖြင့်ရရှိသည်။ ကောင်းကင်ဘုံအရပ်များကိုဖြတ်သန်းသွားနိုင်ရန်အသိပညာ(စကားဂုဏ်) လိုအပ်သည်။ ဘုရားထံတော် ရောက်နိုင်ရန် ဂျူးဘာသာရေးပညတ်တရားလည်းလိုအပ်သည်။

နော့စတစ်မိစ္ဆာဒိဋ္ဌိဆရာများသည် ဆန့်ကျင်ဘက်ကိုယ်ကျင့်တရားစံနှစ်မျိုးထောက်ခံကြသည်။ (၁) လူအချို့အတွက် ကယ်တင်ခြင်းရရန် အသက်ရှင်ခြင်းပုံစံလုံးဝမလိုအပ်ချေ။ သူတို့အတွက်ကယ်တင်ခြင်းနှင့်ဝိညာဉ် လူဖြစ်ခြင်းတို့ကို ကောင်းကင် တမန်ဆိုင်ရာနယ်ပယ် (*eons*) မှတဆင့်ရသောအသိပညာ (စကားဂုဏ်) ထဲထုပ်ပိုး ထည့်သွင်းပေးသည်။ သို့မဟုတ် (၂) အခြား သူများအတွက်မူ အသက်ရှင်ခြင်းပုံစံမှာ ကယ်တင်ခြင်းအတွက်အဆုံး အဖြတ်ပေးသောအရာဖြစ်သည်။ သူတို့သည်စစ်မှန်သော ဝိညာဉ် လူဖြစ်ခြင်း၏အထောက်အထားအဖြစ်အခြေခံနှစ် သိမ့်မှုများမခံယူဘဲ၊ အလွန်နိမ့်ချရိုးစင်းစွာ အသက်ရှင်ခြင်း ပုံစံကိုအလေးအနက် ထားကြသည်။

Hermeneutics အနက်ဖွင့်ခြင်းကို လမ်းညွှန်သော နိယမများအတွက်သုံးသော ဝေါဟာရဖြစ်သည်။ ၎င်း၌တိကျသော လမ်းညွှန်မှုများနှင့် ကျွမ်းကျင်မှု (ဆုလက်ဆောင် - *gift*) နှစ်မျိုးလုံးပါဝင်သည်။ သမ္မာကျမ်းစာ အနက်ဖွင့်ခြင်း၌ အမျိုးအစားနှစ်မျိုးပါဝင်သည်။ ယေဘုယျနိယမများနှင့် အထူးနိယမများဟူ၍ဖြစ်သည်။ ၎င်းသည်သမ္မာကျမ်းစာ၌ တွေ့ရသောစာပေအမျိုးအစားများနှင့် ဆိုင်သည်။ စာပေအမျိုးအစား (*genre*) တစ်ခုစီ၌ ကိုယ်ပိုင်သပ်သပ်လမ်း ညွှန်မှုများရှိသော်လည်း တူညီသောအယူအဆများနှင့် အနက်ပြန်ခြင်း လုပ်ထုံးလုပ်နည်းများလည်းရှိသည်။

Higher Criticism - ၎င်းမှာသမိုင်းကြောင်းဆိုင်ရာနှင့် ကျမ်းတစ်ကျမ်း၏စာပေဖွဲ့စည်းပုံကို အာရုံစိုက်ကာ၊ သမ္မာကျမ်းစာ အားဘာသာပြန်ခြင်းနည်းဖြစ်သည်။

Idiom စကားလုံးတစ်လုံးချင်း၏ အဓိပ္ပါယ်အားဖြင့်မဟုတ်၊ စကားလုံးချင်းဆက်စပ်မှု၏ပုံမှန် အဓိပ္ပါယ်အားဖြင့် လည်းမဟုတ်ဘဲ မူရင်း မိခင်ဘာသာစကားပြောသူများသုံးနှုန်းပုံကိုလိုက်၍ အဓိပ္ပါယ်ရှိသော စကားလုံးတွဲများဖြစ်သည်။ ဥပမာအင်္ဂလိပ်အိဒီယံ “to do with” ၏အဓိပ္ပါယ်မှာနှင့်ဆိုင်သည်။ (*concerned, related*) ခြင်းမျိုး ဖြစ်သည်။

Illumination ဘုရားသခင်သည် လူသားအားစကားပြောခြင်းအတွက် ပေးသောနာမည်ဖြစ်သည်။ ဝေါဟာရသုံးခု ဖြင့်ဖော်ပြသည်။ (၁) ဖွင့်ပြတော်မူခြင်း-ဘုရားသခင်သည် လူ့သမိုင်းထဲလုပ်ဆောင်တော်မူခဲ့သည်။ (၂) မှတ်သွင်း တော်မူခြင်း - ဘုရားသခင်သည် မိမိလုပ်ဆောင်မှုများနှင့် ၎င်းတို့၏မှန်ကန်သော အဓိပ္ပါယ်ဖွင့်ဆိုခြင်းကိုပေးကာ၊ ၎င်းအားလူသားများအတွက် မှတ်တမ်းတင် ရလှူအချို့ရွေးချယ်သည်။ (၃) ရှင်းလင်းပြသခြင်း - ဘုရားသခင်သည် မိမိကိုယ်မိမိ ဖွင့်ပြတော်မူခြင်း အားလူသားများ နားလည် သဘောပေါက်စေရန် ကူညီခြင်းတို့ မိမိ၏ဝိညာဉ်တော်ကို ပေးထားသည်။

Inductive ၎င်းမှာသီးသန့်သဘောမှတစ်ခုလုံးခြုံငုံခြင်းသဘောသို့ပြောင်းသွားသော တတ္တဗေဒနည်း (ဝါ) ဆင်ခြင်တွေးခေါ်ခြင်းနည်း စံနှစ်ဖြစ်သည်။ ခေတ်သစ်သိပ္ပံပညာ၏ လက်တွေ့စမ်းသပ်သောနည်းစနစ်ဖြစ်သည်။ မူလအား ဖြင့်အရစ္စတိုတယ်၏ချဉ်းကပ်နည်းဖြစ်သည်။

Interlinear သမ္မာကျမ်းကိုရေးသားရာ ဘာသာစကားများမတတ်မြောက်သူတို့ သမ္မာကျမ်းစာ၏ အဓိပ္ပါယ်နှင့် တည်ဆောက်ပုံ များစိစစ်လေ့လာနိုင်ရန် ကူညီပေးသောကိရိယာတစ်မျိုးဖြစ်သည်။ သမ္မာကျမ်းစာမူရင်း ဘာသာစာလုံးတစ်လုံးချင်း၏အောက်၌ အင်္ဂလိပ် စကားလုံးတစ်လုံးချင်းထားရှိသည်။ ဤကဲ့သို့သော ကျမ်းတစ်ကျမ်းအား “စိစစ် လေ့လာသောအဘိဓာန်” (ဟေဗြဲ၊ ဂရိ) နှင့် တွဲဖက်ပါကဟေဗြဲနှင့် ဂရိ ပုံစံအခြေခံအဓိပ္ပါယ် ရှင်းလင်းချက်များရရှိ လိမ့်မည်။

Inspiration ဘုရားသခင်သည် မိမိဖွင့်ပြတော်မူခြင်းအားမှန်ကန်စွာနှင့် ရှင်းလင်းစွာမှတ်တမ်းတင်ရန် သမ္မာကျမ်းစာ ရေးသားသူများကို လမ်းပြလျက်၊ လူသားများအားစကားပြောခဲ့ခြင်းအားဖော်ပြရန်သုံးသည်။ ဤယုံကြည်မှုကို ဝေါဟာရသုံးခုဖြင့်ဖော်ပြသည်။ (၁) ဖွင့်ပြတော်မူခြင်း - ဘုရားသခင်သည်လူ့ သမိုင်းထဲလုပ်ဆောင်တော်မူခဲ့သည်။ (၂) မှတ်သွင်းတော်မူခြင်း - ဘုရားသခင်သည် မိမိ၏ လုပ်ဆောင်မှုများနှင့် ၎င်းတို့၏ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုခြင်းကိုပေးကာ၊ ၎င်းအားလူသားများအတွက်မှတ်တမ်းရန် လူအချို့ တို့အားရွေးချယ်ခဲ့သည်။ (၃) ရှင်းလင်းပြသခြင်း - ဘုရားသခင်သည် မိမိကိုယ်မိမိဖွင့်ပြတော်မူခြင်းအား လူသားများ နားလည် သဘောပေါက်စေရန် ကူညီပေးဘို့မိမိ၏ ဝိညာဉ်တော်ကိုပေးထားသည်။

Language of description ရှင်းလင်းဖော်ပြသောဘာသာစကား။ ၎င်းမှာ ဓမ္မဟောင်းကျမ်းရေးသားရာ၌ သုံးသော အိဒီယံများ (စကားလုံးတွဲများ) နှင့် ဆက်စပ်၍သုံးသည်။ ၎င်းသည်အာရုံငါးပါးအားဖြင့် သိရသောစကားလုံးများ ဖြင့်ကျွန်တော်တို့၏ ကမ္ဘာ အကြောင်းပြောပြသည်။ ၎င်းမှာသိပ္ပံနည်းကျရှင်းလင်းဖော်ပြမှု မဟုတ်သည်နည်းတူ ထိုသို့သောအဓိပ္ပာယ်လည်းမရှိချေ။

Legalism “နည်းဥပဒေသဝါဒ” ဤစိတ်နေသဘောထားမှာ စည်းကမ်းချက်များ (ဝါ) ဘာသာရေး ဆင်ယင် ကျင်းပပုံများ ပေါ်အလွန်အကျွံအလေးထားခြင်းဖြစ်သည်။ ဘုရားသခင်၏လက်ခံမှုရရှိရန် နည်းလမ်း အဖြစ်နည်းပဒေများ အတိုင်းလုပ်ဆောင်ခြင်းကို အားကိုးအားထားပြုသည်။ ၎င်းသည်ဆက်ဆံရေး ကိုလျော့ တွက်ကာလုပ်ဆောင်မှုကို မြောက်စားသည်။ သန့်ရှင်းသောဘုရားနှင့် အဖြစ်ပြည့်သောလူသားများကြား ပဋိညာဉ်တရားအားဖြင့် ဆက်ဆံရေး၌ ထိုမျက်နှာ **နှစ်မျိုးစလုံး** ညီတူညီမျှအရေးကြီးသည်။

Literal (လုံးစေ့ပတ်စေ့) မူလစာနှင့် သမိုင်းကြောင်းကိုအခြေပြုကာအနက်ဖွင့်ခြင်း နည်းလမ်းတစ်မျိုးဖြစ်ပြီး အန္တီအုတ်မြို့မှ စတင်သည်။ လူသား၏ဘာသာစကားဖြင့်ရေးသားမှု၏ပုံမှန်နှင့် ပေါ်လွင်သောအဓိပ္ပာယ်အားဖြင့် အနက်ပြန်ခြင်းကိုဆိုလိုသည်။ သို့တစေ့ပုံဆောင်သော တင်စားဖော်ပြမှုများပါရှိကြောင်းလည်း အသိအမှတ်ပြု သည်။

Literary genre (စာပေအမျိုးအစား)လူသားချင်းပြောဆိုဆက်သွယ်မှုပုံစံများဖြစ်သည့် ကဗျာအလင်္ကာ သို့မဟုတ် သမိုင်းဖြစ်စဉ်အား ရေးသားစီကုံးမှုပုံစံများကို ညွှန်းသည်။ စာပေအက္ခရာဖြင့် ရေးသားမှုအားလုံး၏ ယေဘုယျနိယမ များအပြင်၊ စာပေပုံစံ အမျိုးအစားတိုင်း၌ ၎င်းတို့၏ ကိုယ်ပိုင်အနက်ဖွင့်မှုကိုယ်စီရှိသည်။

Literary unit (စာစု) ၎င်းသည်သမ္မာကျမ်းစာထဲရှိ ကျမ်းတစ်ကျမ်း၏အဓိကအပိုင်းခွဲများကို ညွှန်းသည်။ ၎င်း၌ အခန်းငယ်အနည်းအကျဉ်း (ဝါ) စာပိုဒ်များ (ဝါ) အခန်းကြီးအချို့ပါဝင်နိုင်သည်။ ၎င်းမှာအဓိကကျသော အကြောင်းအရာတစ်ခုပါဝင်သည့်စာစုတစ်စုဖြစ်သည်။

Lower criticism “မူရင်းကျမ်းဆိုင်ရာအကဲဖြတ်စိစစ်ခြင်း” textual criticism ၌ကြည့်ပါ။

Manuscript “လက်ရေးကျမ်းများ” ဂရိဓမ္မသစ်ကျမ်း၏ကွဲပြားခြားနားသော မိတ္တူပွားများကိုပြောသည်။ သုံးမျိုးသုံး စားခွဲခြားလေ့ရှိသည်။ (၁) ၎င်းတို့ကိုရေးသားရာပစ္စည်းပေါ်မူတည်၍ (ပေရွက်၊ သားရေ) သို့မဟုတ် (၂) ရေးသားခြင်းပုံစံ (စာလုံးကြီးသို့မဟုတ် စာလုံးသေး/ဆွဲ၍ရေးသားခြင်း)။ “MS” (အနည်းပြကိန်း)သို့မဟုတ် “MSS” (အများပြကိန်း) ဖြင့်ရေးသားဖော်ပြလေ့ရှိသည်။

Masoretic Text - အေ၊ ဒီ ကိုးရာစုကာလ၌ရေးသားသော ဟေဗြဲဓမ္မဟောင်းကျမ်းကို ညွှန်းသည်။ ၎င်းကိုဂျူးကျမ်း တတ်ပညာရှင်များ မျိုးဆက်နှင့် ချီကာထုတ်လုပ်ပြခြင်းဖြစ်ပြီး၊ အသံထွက်သရအမှတ်အသားများနှင့် အခြားအမှတ် အသားများပါရှိသည်။ ၎င်းမှာ ကျွန်ုပ်တို့၏အင်္ဂလိပ်ဓမ္မဟောင်း၏ အခြေခံမူရင်းစာဖြစ်သည်။ ဟေဗြဲ MSS များ၊ အထူးသဖြင့်ပင်လယ်သေ ကျမ်းစာလိပ်များ Dead Sea Scrolls ခေါ်အထူးသဖြင့် ဟေဗြဲဓမ္မဟောင်းကျမ်းသည် ဤ ဟေဗြဲဓမ္မဟောင်းကျမ်းကို အတည်ပြုသည်။ ၎င်းကိုအတိုကောက်အားဖြင့် “MT”ဟုမှတ်သားသည်။

Metonymy ၎င်းမှာစကားပြောခြင်းအမျိုးအစားပုံစံတစ်မျိုးဖြစ်ကာ၊ အရာတစ်ခုအား၏အမည်အား၎င်းနှင့်ဆိုင် သောအခြားအရာတစ်ခုကို ကိုယ်စားပြုရန်အသုံးပြုခြင်းဖြစ်သည်။ ဥပမာ “ရေခဲအိုးအိုးရေခဲ” ဟုဆိုရာ၌ “ရေခဲ အိုးအိုးထဲရှိ ရေဆူနေပြီ” ဟုဆိုလိုသည်။

Muratorian Fragments ဓမ္မသစ်လက်ရေးကျမ်းတစ်မျိုးဖြစ်သည်။ ရောမမြို့၌အေဒီ(၂၀၀)ကာလအတွင်းရေးသည်။ ၎င်း၌ ပရိတ်တစ်စတင် ဓမ္မသစ်ကျမ်း(၂၇)ကျမ်းပါရှိသည်။ (၄) ရာစုကာလအတွင်းအဓိကအသင်းတော်ကောင်စီကြီး များသည်။ သမ္မာကျမ်းစာပါ ကျမ်းများ အတည်ပြုခြင်း မပြုမီကပင်ရောမအင်ပါယာ၏ ကွဲပြားခြားနားသောဒေသန္တရ အသင်းတော်များသည် သမ္မာကျမ်းစာပါ ကျမ်းအားအတည် ပြုခြင်းပြုခဲ့ကြပြီး ဖြစ်ကြောင်းပြသသည်။

Natural revelation ဘုရားသခင်သည် မိမိကိုယ်မိမိဖွင့်ပြတော်မူခြင်း၏အမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်း၌သဘာဝတရား (ရောမ ၁:၁၉-၂၀) နှင့် ကိုယ်ကျင့်တရားဆိုင်ရာကောင်းဆိုးခွဲခြားသိတတ်မှု/ သြတ္တပွစိတ် (ရောမ ၂:၁၄-၁၅) ဖြစ်သည်။ ၎င်းကို ဆာလံ ၁၉:၁-၆ နှင့် ရောမ ၁-၂ တို့၌ပြောသည်။ ၎င်းသည် သမ္မာကျမ်းစာနှင့် နာဇရက်မြို့သားယေရှုအားဖြင့်ဘုရားသခင်သည် မိမိ ကိုယ်မိမိ အထူးတိကျစွာဖွင့်ပြ တော်မူခြင်းနှင့် ကွဲပြားသည်။

ဤဓမ္မသဘောတရားကို ခရစ်ယာန်သိပ္ပံပညာရှင်များအကြား (ဥပမာ - Hugh Ross ရေးသောစာများ) “အိုမင်းသောကမ္ဘာ” လှုပ်ရှားမှု အဖွဲ့သည်ပြန်လည်း အလေးအနက်ပြုလာကြသည်။ ဤအမျိုးအစားသဘောကိုအ ခြေပြုကာ၊ သမ္မာတရားမှန်လျှင် ဘုရားသခင်၏သမ္မာတရားချည်းပင်ဖြစ်သည်ဟုဆိုကြသည်။ သဘာဝသည် ဘုရားသခင်အကြောင်းသိရန်ဖွင့်ထားသောတံခါးဖြစ်သည်။ ၎င်းမှာ အထူးဖွင့်ပြတော်မူခြင်း (သမ္မာကျမ်းစာ) နှင့်ကွဲပြားသည်။ ၎င်းသည်ခေတ်သစ်သိပ္ပံပညာအားသဘာဝ၏သဘောတရားကို လွတ်လပ်စွာ စူးစမ်းရှာဖွေမှုပြုစေသည်။ ကျွန်ုပ်၏သဘောအရ အနောက်တိုင်းခေတ်သစ်သိပ္ပံနည်းကျကမ္ဘာအား သက်သေခံရန်၎င်းမှာ အလွန်ကောင်း သောအခွင့်အရေးဖြစ်သည်ဟု ယူဆပါသည်။

Nestorianism - သူသည်ငါးရာစုကာလ၌ ကွန်စတင်တီနိုပယ်၏ မျိုးနှစ်ခေါင်းဆောင်ကြီးဖြစ်သည်။ သူသည် ဆီးရီးယားနိုင်ငံ၊ အန္တီအိုတ်မြို့၌ ပညာသင်ကြားခဲ့ရာယေရှု၌သဘာဝနှစ်မျိုးရှိပြီး၊ လူသားအပြည့်အဝနှင့် အပြည့်အဝ ဘုရားဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ၎င်းမှာ သဘာဝတစ်မျိုးဟူသော အလက်ဇန္ဒြားမြို့၏ မိရိုးဖလားဝါဒနှင့် ကွဲပြားသည်။ Nestorius ၏အဓိကစိုးရိမ်းပူပန်မှုမှာ မာရိအား အပ်နှင်းသည့် “ဘုရား၏မယ်တော်” ဟူသောဘွဲ့တော်ဖြစ်သည်။ သူ့အားမိမိ၏အန္တီအိုတ်ကျောင်းတော် ထွတ်ဖြစ်ခြင်း ကိုအကြောင်းပြုကာ အလက်ဇန္ဒြားမြို့က Cyril သည်ဆန့်ကျင်ဘက်ပြု၏။ အန္တီအိုတ်မှာ သမ္မာကျမ်း အနက်ဖွင့်ရာ၌သမိုင်းကြောင်း၊ သဒ္ဒါနည်းကျနှင့် မူရင်းစာကို အခြေပြုခြင်း၏ဌာနချုပ်ဖြစ်သော၊ အလက်ဇန္ဒြားမှာမူ ဥပမာပြုတင်စားသောအနက်ဖွင့်ခြင်း၏ဌာနချုပ်ဖြစ်သည်။ နောက်ဆုံး၌ Nestorius ကိုရာထူးမှ ဖယ်ရှားကာ ပြည်နှင့်ဒဏ်ပေးသည်။

Original author (မူရင်းစာရေးသူ) ၎င်းသည် သမ္မာကျမ်းစာအား လက်တွေ့ရေးသားသူများကိုခေါ်သည်။

Papyri - အီဂျစ်နိုင်ငံမှ စာရေးကိရိယာတစ်မျိုးဖြစ်သည်။ မြစ်ကမ်း၌ပေါက်သောကျူပင်တစ်မျိုးမှ လုပ်ခြင်း ဖြစ်ပြီး ပေရွက်ကဲ့သို့ သုံးသည်။ ကျွန်တော်တို့၏ရှေးအကျဆုံး ဓမ္မသစ်ကျမ်းများကို ဤပေရွက်စာများ ပေါ်ရေးခြင်းဖြစ် သည်။

Parallel passages (အလားတူကျမ်းပိုဒ်၊ ကျမ်းပြိုင်များ) သမ္မာကျမ်းစာတစ်အုပ်လုံးဘုရားသခင်ပေးခြင်း ဖြစ်သဖြင့်၎င်းကိုအကောင်းဆုံးအနက်ဖွင့်ပေးသူနှင့် ဆန့်ကျင်နေဟန်ရှိသော သမ္မာတရားအချင်းချင်းအား သဟဇာတဖြစ်စေသူမှာ သမ္မာကျမ်းစာ ကိုယ်၌ပင်ဖြစ်သည်ဟူသောခံယူချက်ဖြစ်သည်။ မရှင်းလင်း၊ မသဲကွဲ သောကျမ်းပိုဒ် တစ်ပိုဒ် အားအနက်ပြန်ရန်အားထုတ်ရာ၌ ၎င်းမှာအထောက်အကူဖြစ်သည်။ အကြောင်းအရာ တစ်ခုအား အရှင်းလင်းဆုံး ဖော်ပြသည့်ကျမ်းပိုဒ် တစ်ခုရှာဖွေတွေ့ရှိရန်နှင့် ထိုအကြောင်းအရာကိုသမ္မာကျမ်းစာ၏ အခြားနေရာများအားလုံး၌ မည်သို့ဖော်ပြကြောင်း ရှာဖွေတွေ့ရှိနိုင်ရန် လည်းကူညီသည်။

Paraphrase ၎င်းမှာသမ္မာကျမ်းစာဘာသာပြန်ခြင်း၏ သီအိုရီတစ်မျိုးဖြစ်သည်။ သမ္မာကျမ်းစာဘာသာပြန် ခြင်းဟု သည့်မူရင်း ဟေဗြဲစကားလုံး (၀၁) ဂရိစကားလုံးတစ်လုံးအားမိမိစကားလုံးတစ်လုံးဖြင့်ဖော်ပြလိုက်ခြင်း မှသည်မူရင်း စကားလုံး သုံးနှုန်းပုံနှင့် စကားလုံးစုစည်းပုံတို့ကိုပို၍လျှော့တွက်ကာ ၎င်းတို့အားဖြင့်ဖော်ပြသော အတွေးကိုသာလျှင်ဘာသာပြန်ခြင်းဆီသို့ အဆင့်လိုက် ပြောင်းလဲခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ ဤသီအိုရီနှစ် ခုကြား၌ရှိသော “အပြည့်အဝကိုက်ညီခြင်း” (dynamic equivalent) ကမူ မူရင်းစာကိုအလေးအနက်ပြုရန်အား ထုတ်သော်လည်းခေတ်သစ်သဒ္ဒါနည်းနှင့် အသုံးအနှုန်းများဖြင့်ဘာသာပြန်သည်။ ဘာသာပြန်ခြင်း သီအိုရီအမျိုးမျိုးတို့အကြောင်း အလွန်ကောင်းသောဆွေးနွေးမှုတစ်ခုမှာ Fee နှင့် Stuart တို့ရေးသားပြုစုသော “*How to Read the Bible For All It's Worth*”, pp 35 ဖြစ်သည်။

Paragraph (စာပိုဒ်) ၎င်းမှာ စာစုတစ်ခုအား စကားပြေဖြင့် အနက်ပြန်ခြင်း၏ အခြေခံဖြစ်သည်။ ၎င်း၌ ဗဟိုပြုရာ အတွေးတစ်ခုနှင့် ၎င်းအားဆင့်ပွားတိုးချဲ့ခြင်းဟူ၍ပါရှိသည်။ အဓိကအချက်ကိုစွဲကိုင်ထားပါက အသေးအဖွဲ့များကို အဓိက ထားမိခြင်း သို့မဟုတ်၊ မူရင်းစာရေးသူ၏ ရည်ရွယ်ချက်အား လက်လွတ်သွားခြင်း မျိုးရှိမည် မဟုတ်တော့ချေ။

Parochialism ၎င်းဒေသန္တရဓမ္မသဘောတရား/ ထုံးတမ်းစေလွှတ်ရာ ထဲသော့ခတ်ထားသော၊ တစ်ဖက်စောင်း နင်းကျမှု များဖြစ်သည်။ ၎င်းသည် သမ္မာကျမ်းစာ၏ သမ္မာတရား (၀၁) ၎င်းအားလက်တွေ့အသုံးချခြင်းသည် လူ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကို ကျော်လွန်ကြောင်းအသိအမှတ်မပြုချေ။

Paradox (ဆန့်ကျင်နေသယောင်မှန်သောအရာများ) တစ်ခုနှင့် တစ်ခုဆန့်ကျင်ဖြစ်ကာ၊ တင်းမာမှုရှိနေ သယောင်ဖြစ် နေသော်လည်း နှစ်ဘက်စလုံးအမှန်ချည်းသာလျှင်ဖြစ်သော သမ္မာတရားများကိုဆိုလိုသည်။ ၎င်း တို့ကိုသမ္မာတရားအား ဆန့်ကျင်သော ဘက်နှစ်ဖက်ဆက်တည်ဆောက်သည်။ သမ္မာကျမ်းစာ၏သမ္မာတရား အများအပြားကို ဆန့်ကျင်နေသယောင်အတွဲများ (သို့မဟုတ်ကျိုးကြောင်းပြဖော်ပြမှုများ) ဖြင့် တင်ဆက်ထား သည်။ သမ္မာကျမ်းစာ သမ္မာတရားများသည် သီးခြားတည်နေသောကြယ် များမဟုတ်ဘဲ၊ ကြယ်များအားဖြင့် ပုံသဏ္ဍာန်ဖော်ဆောင်သောကြယ်စုများဖြစ်သည်။

Plato (ပလာတို) ရှေးခေတ်ဂရိလူမျိုးတွေးခေါ်ရှင်တစ်ဦးဖြစ်သည်။ သူ၏ဒဿနိကဗေဒသည် ကနဦးအသင်း တော်အား အီဂျစ်နိုင်ငံ အလက်ဇန္ဒြားမြို့က ပညာရှင်များမှတစ်ဆင့်နှင့် နောက်ပိုင်း၌ ထြက်စတင်(Augustine) မှတစ်ဆင့်အလွန်လွှမ်းမိုးခဲ့သည်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းတို့သည် ဝိညာဉ်ရေးရာမူလပုံစံတစ်ခု၏ ပုံတူနှင့် ၎င်းအားထင်ယောင်ထင်မှားဖြစ်မှု များသာဖြစ်သည်ဟုဆိုသည်။ နောက်ပိုင်းတွင် ဓမ္မပညာရှင်များသည် ပလာတို၏ “ပုံပန်းသဏ္ဍာန်/စိတ်ထူးအကြံ” တို့ကို ဝိညာဉ်ရေးရာနယ်ပယ်နှင့် တန်းတူထားကြသည်။

Presupposition အကြောင်းအရာ၊ ကိစ္စရပ်တစ်ခုအားကြို၍ သိရှိနားလည်မှုဖြစ်သည်။ ကျွန်တော်တို့သည် အကြောင်း ကိစ္စရပ်တစ်ခုအား သမ္မာကျမ်းစာ၌ မရှာဖွေမီ မိမိတို့၏ထင်မြင်မှုများနှင့် စီရင်ဆုံးဖြတ်မှုများဖော် ဆောင်လေ့ရှိကြသည်။ ဤကဲ့သို့တင် ကူးသောစိတ်သဘောထားကိုဗွဲကွက်မှု (bias) သို့မဟုတ် တဖက်စောင်း နင်းကျမှု၊ မှန်းဆမှု၊ ကြို၍နားလည် သိရှိမှုဟုခေါ်ဆိုကြသည်။

Prooftexting (ကျမ်းချက်တစ်ချက်တည်းဖြင့် အတည်ပြုခြင်း) ကျမ်းချက်တစ်ချက်၏ ကျမ်းစကား အဆက်အစပ် သို့မဟုတ် ပိုမိုကျယ်ပြန့်သောစာစုအား ဂရုမစိုက်ဘဲကျမ်းချက်တစ်ချက်တည်းကိုးကား၍ သမ္မာကျမ်းစာအနက်ပြန်ခြင်းဖြစ်သည်။ ၎င်းသည် ကျမ်းချက်များကို မူလစာရေးသူ၏ ရည်ရွယ်ချက်မှ လမ်းလွဲ သွားစေကာမိမိ၏အယူအဆတစ်ခုအား သမ္မာကျမ်းစာ၏ အခွင့်အာဏာ ကိုစွဲကိုင်လျက်အတည်ပြုချက် ယူရန် အားထုတ်ခြင်းဖြစ်သည်။

Rabbinical Judaism (ရဗ္ဗိဆရာကြီးများ၏ ဂျူးဘာသာ) ဂျူးလူမျိုးတို့၏ ပုံစံဘဝသည် ဗာဗုလုန်သို့ပြည်နှင့်ဒဏ်ခံချိန် (၅၈၆-၅၃၈ ဘီစီ) အတွင်းစတင်သည်။ ယဇ်ပုရောဟိတ်များနှင့် ဗိမာန်တော် ၏လွှမ်းမိုးမှုဖယ်ရှားခံရသဖြင့် ဒေသန္တရတရားဇရပ်

(Synagogues) များသည် ဂျူးလူမျိုးတို့၏ဘဝ၌ အာရုံပြုရာအရပ်များဖြစ်လာခဲ့သည်။ ဂျူးလူမျိုးတို့၏ ဓလေ့ထုံးစံ၊ မိတ်သဟာယပြုမှု၊ ဝတ်ပြုကိုးကွယ်မှုနှင့် သမ္မာကျမ်းစာလေ့လာမှု၏ ဒေသန္တရဗဟိုဌာနများဖြစ်သော ဤတရားဇရပ်များသည် အမျိုးသားရေးရာ ဘာသာရေးဘဝ၏အာရုံပြုရာ နေရာများဖြစ်လာသည်။ ယေရှု၏ခေတ်၌ “ကျမ်းတတ်ပုဂ္ဂိုလ်များ၏ ဘာသာရေး” ဖြစ်သောငှားသည် ယဇ်ပုရောဟိတ်များ၏ ဘာသာရေးနှင့် အပြိုင်ဖြစ်သည်။ အေ၊ ဒီ ၇၀ ၌ ယေရုရှလင်ကျသည့်အခါ ဖါရိရှဲများ ကြီးစိုးသောကျမ်းတတ်ပုဂ္ဂိုလ်ပုံစံသည် ဂျူးလူမျိုးများ၏ဘာသာရေး ဘဝကိုထိန်းကျောင်းသည်။ ၎င်းသည် နှုတ်တိုက်လက်ဆင့် ကမ်းသော ရှေးရိုးစဉ်လာကျမ်း (Talmud) ၌ ရှင်းလင်းသည့်အတိုင်း Torah (ပညတ္တိကျမ်း - ဓမ္မဟောင်းကျမ်း၏ပထဝါးကျမ်း) အားတရားဥပဒေအဖြစ် အနက်ပြန်၍ကျင့်သုံးသည်။

Revelation (ဖွင့်ပြတော်မူခြင်း) ဘုရားသခင်သည်လူသားအားစကားပြောခြင်းကိုဖော်ပြရန်သုံးသောနာမည် ဖြစ်သည်။ အဓိပ္ပါယ်အပြည့်အစုံကိုဝေါဟာရသုံးမျိုးဖြင့်ဖော်ပြသည်။ (၁) ဖွင့်ပြတော်မူခြင်း-ဘုရားသခင်သည် လူ့သမိုင်းထဲ လုပ်ဆောင် တော်မူခဲ့သည်။ (၂) မှုတ်သွင်းတော်မူခြင်း-ဘုရားသခင်သည်မိမိလုပ်ဆောင်မှုများနှင့် ၎င်းတို့၏ မှန်ကန်သော အဓိပ္ပါယ်ဖွင့် ဆိုခြင်းကိုပေးကာ၊ ၎င်းအားလူသားများအတွက်မှတ်တမ်းတင်ရန်လူအချို့ ရွေးချယ်သည်။ (၃) ရှင်းလင်းပြသခြင်း-ဘုရားသခင်သည် မိမိကိုယ် မိမိဖွင့်ပြတော်မူခြင်းအားလူသားများအား နားလည် သဘောပေါက်စေရန် ကူညီပေးဖို့မိမိ၏ ဝိညာဉ်တော်ကိုပေးထားသည်။

Semantic field စကားလုံးတစ်လုံးနှင့်ဆိုင်သောအဓိပ္ပါယ်၏အဆင့်အတန်းအပြည့်အစုံကိုညွှန်းသည်။ ၎င်းမှာ ကွဲပြားခြားနားသော အဆက်အစပ်များ၌စကားလုံးတစ်လုံး၏ အဓိပ္ပါယ်ပွားများမည်သို့ဖြစ်ပေါ်ကြောင်းပြော ခြင်းဖြစ်သည်။

Septuagint ဟေဗြဲဓမ္မဟောင်းကျမ်းအားဂရိလိုဘာသာပြန်သောကျမ်း၏ နာမည်ဖြစ်သည်။ အီဂျစ်နိုင်ငံ အလက်ဇန္ဒြားမြို့ စာကြည့်တိုက်အတွင်းမှူးပညာရှင်(၇၀)တို့ ရက်ပေါင်း(၇၀)အတွင်းဘာသာပြန်ရေးသားခဲ့ကြ ခြင်းဖြစ်သည်ဟု ရှေးရိုးစဉ်လာအရ ပြောကြသည်။ ရှေးရိုးစဉ်လာအရအချိန်ကာလမှာဘီစီ(၂၅၀)ဝန်းကျင်ဖြစ်သည်။ (အမှန်စင်စစ်အားဖြင့် ၎င်းအားပြီးစီးစေရန် နှစ်ပေါင်း (၁၀၀)ကျော်ကြာခဲ့ဟန်ရှိသည်။ ဤဘာသာပြန် ကျမ်းအရေးကြီးခြင်းမှာ (၁) ၎င်းသည် ဟေဗြဲဓမ္မဟောင်းကျမ်းနှင့် နှိုင်းယှဉ်ရန် ရှေးဟောင်းကျမ်းတစ်ကျမ်းကို ကျွန်တော်တို့အတွက်ပေးသည်။ (၂)၎င်းသည်ဘီစီ (၃)ရာစုနှင့်(၂) ရာစုအတွင်း ဂျူးဘာသာ ပြန်အတတ်၏အခြေ အနေကိုပြသည်။ (၃)ဂျူးများသည် ယေရှုကိုမငြင်းပယ် မီပင်မေရှိယ အားနားလည် သိရှိပုံကိုပြသည်။ ၎င်း၏အ တိုကောက်မှာ “LXX” ဖြစ်သည်။

Sinaiticus ၎င်းမှာအေဒီလေးရာစုဂရိကျမ်းတစ်ကျမ်းဖြစ်သည်။ ၎င်းကိုဂျာမန်ပညာရှင် Tischendorf ဆိုသူသည် ရှေးရိုးစဉ်လာအဆိုအရသိနတောင်ဖြစ်သော Jebel Musa တောင်ကုန်းပေါ်ရှိစိန့်ကက်သရင်းဘုန်း ကြီးကျောင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကိုဟေဗြဲပထမအက္ခရာ [aleph] ဖြင့်ဖော်ပြပြီး၊ ဓမ္မဟောင်းနှင့်ဓမ္မသစ် ကျမ်းနှစ်ခုစလုံးပါဝင်သည်။ ၎င်းမှာကျွန်တော်တို့၌ရှိသောရှေးအကျဆုံးစာလုံးကြီးလက်ရေးကျမ်း MISS တစ် ခုဖြစ်သည်။

Spiritualizing (ဝိညာဉ်သဘောဖြစ်စေခြင်း) သမိုင်းကြောင်းနှင့်ကျမ်းချက်တစ်ချက်၏ကျမ်းစကားအဆက် အစပ် အကြောင်းအရာ သဘောကိုဘေးဖယ်ကာအခြားစံနှုန်းများဖြင့် အနက်ပြန်ခြင်းပြုရာ၌၎င်းသည်ဥပမာပြု တင်စာဖော်ပြမှုနှင့်သဘောချင်းတူသည်။

Synonymous ၎င်းသည်တိကျသော(ဝါ)အလွန်ဆင်တူသောအဓိပ္ပါယ်ရှိသည့်ဝေါဟာရများကိုခေါ်ဆိုသည်။ (အမှန်မှာ အဓိပ္ပါယ်ချင်း အပြည့်အဝ တူညီသောစကားလုံးဟူ၍မရှိချေ။) ထိုစကားလုံးမျိုးမှာ အလွန်နီးစပ်လှသဖြင့် အဓိပ္ပါယ်မပျောက်ပျက်ဘဲ ဝါကျတစ်ခုအတွင်း နေရာလဲ၍ပင်သုံးနိုင်သည်။ ပုံစံချင်းတူသော ဟေဗြဲကဗျာပုံ စံသုံးမျိုးအနက် တစ်မျိုးအားဖော်ပြရန်လည်းသုံးသည်။ ဤသို့သုံးရာ၌ တူညီသောအကြောင်းအရာကိုပြသည့် ကဗျာ၏ စာကြောင်းနှစ်ကြောင်းကိုခေါ်သည် (ဆာလံ ၁၀၃:၃)။

Syntax ၎င်းသည်ဝါကျတစ်ကြောင်း၏တည်ဆောက်ပုံကိုညွှန်းသောဂရိဝေါဟာရတစ်ခုဖြစ်သည်။ အကြောင်းအရာတစ်ခု အားအပြည့် အစုံဖော်ပြရန်ဝါကျတစ်ခု၏အစိတ်အပိုင်းများအားစုစည်းထားခြင်းကိုခေါ်သည်။

Synthetical ဟေဗြဲကဗျာ၊ အလင်္ကာအမျိုးအစားများကိုဖော်ပြသောဝေါဟာရသုံးမျိုးအနက်တစ်မျိုးဖြစ်သည်။ အဓိပ္ပါယ် တဖြည်းဖြည်း ပို၍ပေါ်လွင်သွားစေသောပုံစံဖြင့်၊ တစ်ခုပေါ်တစ်ခုထပ်၍တည်ဆောက်ထားသည့် ကဗျာစာကြောင်းများကို ပြောသော ဝေါဟာရဖြစ်ပြီးတစ်ခါတစ်လေ “Climatic” ဟုလည်းခေါ်သည် (ဆာလံ ၁၉:၇-၉)။

Systematic theology အနက်ပြန်ခြင်း၏အဆင့်တစ်ဆင့်ဖြစ်ကာသမ္မာကျမ်းစာထဲများကိုစုစည်း၍ဆင်ခြင် သောပုံစံဖြင့် ပြောပြရန်အားထုတ်မှုဖြစ်သည်။ ၎င်းသည်သမိုင်းကြောင်းဆိုင်ရာသက်သက်ထက်တက္ကဗေဒနည်း ကျဖြစ်သည်။ ခရစ်ယာန် ဓမ္မသဘော တရားအား အမျိုးအစားခွဲ ကာတင်ပြသည်။ (ဘုရားသခင်အကြောင်း၊ လူသားအကြောင်း၊ အပြစ်အကြောင်း ကယ်တင်ခြင်းအကြောင်း...စသဖြင့်)။

Talmud ဂျူးလူမျိုးတို့၏နှုတ်ပါးစပ်ဖြင့် လက်ဆင့်ကမ်းသောရှေးရိုးစဉ်လာအယူဝါဒ (နှုတ်ရာဇဝင်) အား နီတိကျမ်း တစ်ကျမ်းအဖြစ်ရေးသားခြင်းဖြစ်သည်။ ဂျူးတို့သည် ၎င်းကိုသီကာတောင်ပေါ်တွင်ဘုရားသခင်သည် မောရှေအားပေး အပ်ခြင်းဖြစ်သည် ဟုယုံကြည်ကြသည်။ အမှန်မှာသမိုင်းတစ်လျှောက်ဂျူးဆရာသမား များ၏ပညာစကားများကိုစုစည်းထားသည်နှင့်တူသည်။ စာဖြင့် ရေးထားသော Talmud နီတိကျမ်းနှစ်ကျမ်းရှိ သည်။ ဗာဗုလုန် Talmud ကျမ်းနှင့်ပို၍တိုတောင်းသောမပြီးစီးသည့်ပါလက်စတိုင်း Talmud ကျမ်း တို့ဖြစ်သည်။

Textual criticism (မူရင်းကျမ်းဆိုင်ရာစိစစ်အကဲဖြတ်ခြင်း) ၎င်းမှာသမ္မာကျမ်းစာ၏လက်ရေးကျမ်းများ အားလေ့လာမှု ဘာသာရပ်ဖြစ်သည်။ နဂိုမူရင်းကျမ်းများမရှိတော့ဘဲ မိတ္တူကျမ်းများလည်းတစ်ခုနှင့်တစ်ခု ကွဲပြားကြသဖြင့် မူရင်းကျမ်းဆိုင်ရာ စိစစ်အကဲဖြတ်မှုမှာလိုအပ်သည်။ ကွဲပြားမှုများကိုရှင်းပြရန်နှင့်ဓမ္မဟောင်း၊ ဓမ္မသစ် လက်ရေးကျမ်းများ၏ မူရင်းအသုံးနှုန်းများ (အနီးစပ်ဆုံး) သိရှိနိုင်ရန်အားထုတ်ခြင်းဖြစ်သည်။ ၎င်းကို “lower criticism” (အောက်ခြေ အဆင့်စိစစ် အကဲဖြတ်မှု)ဟုလည်းခေါ်သည်။

Textus Receptus ဤနာမည်မှာ ၁၆၃၃ အေဒီ၌ Elzevir ၏ ဂရိဓမ္မသစ်ကျမ်းအားဖြင့်ပေါ်လာသည်။ အခြေခံ အားဖြင့် ပိုမိုနောက်ကျသော ဂရိလက်ရေး ကျမ်းအနည်းငယ်နှင့် လက်တင်ဘာသာပြန်ကျမ်းများဖြစ်သည့် Erasmus (၁၅၁၀-၁၅၃၅) Stephanus (၁၅၄၆-၁၅၅၉)နှင့် Elzevir (၁၆၂၄-၁၆၇၈) တို့မှထုတ်လုပ်သောဂရိဓမ္မသစ် ကျမ်းပုံစံတစ်ခုဖြစ်သည်။ *An Introduction to the Textual Criticism of the New Testament* p.27 ၌ A. T. Robertson က“Byzantine ကျမ်းဟာ လက်တွေ့မှာ Textus Receptus ဖြစ်လာတယ်”ဟုဆိုသည်။ Byzantine ကျမ်းမှာ ကနဦးဂရိလက်ရေးကျမ်း အုပ်စုသုံးခုထဲက တန်ဖိုးအနည်းဆုံးကျမ်းဖြစ်သည်။ (Western ကျမ်း၊ Alexandian ကျမ်းနှင့် Byzantine ကျမ်း) ၎င်း၌ရာစုနှစ်များချိကာ လက်ဖြင့်ကျမ်းရေးကူးခြင်း၏အ မှားများစုပုံပါရှိသည်။ မည်သို့ဖြစ်စေ A.T.Robertson ကပင်ပြောသည်မှာ“ Textus Receptus သည် ကျွန်တော်တို့အတွက် မယ်မယ်ရရနှင့် မှန်ကန်သော ကျမ်းကိုလုံခြုံစွာ သိမ်းဆည်းပေးသည်” (စာ ၂၁) ဟုဆိုသည်။ ဤအစဉ်အလာဂရိလက်ရေးကျမ်း (အထူးသဖြင့် Erasmus ၏ တတိယမြောက်တည်းဖြတ်ခြင်း - ၁၅၂၂) မှာ ၁၆၁၁ အေဒီ၌အင်္ဂလိပ်ဘာ သာသို့ပြန်ဆိုသော King James Version ကို မွေးဖွားပေးသည်။

Torah ၎င်းမှာဟေဗြဲစကား “သင်ကြားခြင်း” ဖြစ်သည်။ ၎င်းမှာမောရှေရေးသောကျမ်းများ၏တရားဝင်နာမည် ဖြစ်လာသည်။ (ကမ္ဘာဦးမှတရားဟောရာကျမ်းအထိ) ၎င်းမှာဂျူးများအတွက်ဓမ္မဟောင်းကျမ်း၏အခွင့်အာဏာ အရှိဆုံးအပိုင်းဖြစ်သည်။

Typological ၎င်းမှာအနက်ပြန်ခြင်းအထူးပုံစံတစ်မျိုးဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌အလားတူလက္ခဏာဖြင့် တွေ့ရသည့် ဓမ္မသစ်ကျမ်း၏ သမ္မာတရားများဖြစ်သည်။ ဤအမျိုးအစားအနက်ဖွင့်ခြင်းမှာ Alexandrian အနက်ပြန်ခြင်း နည်း၏ အဓိကအချက်ဖြစ်သည်။ ဤပုံစံအနက်ပြန်ခြင်းကိုအသုံးပြုပုံများယွင်းမှုကြောင့်ဓမ္မသစ် ကျမ်းထဲ မှတ်တမ်းတင်ထားသည့် တိကျသောဥပမာများကို အသုံးပြုခြင်းအား ကန့်သတ်လိမ့်မည်ဖြစ်သည်။

Vaticanus အေဒီလေးရာစုဂရိလက်ရေးကျမ်းဖြစ်သည်။ ၎င်းကို ဗာတီကန် စာကြည့်တိုက်ထဲတွေ့ရှိရသည်။ ၎င်း၌ ဓမ္မဟောင်းကျမ်းအားလုံး Apocrypha ခေါ်ကာသိုလ်စ်အသင်းတော်၌သာသုံးသောကျမ်း ငယ် ၁၅ ကျမ်းနှင့် ဓမ္မသစ် ကျမ်းများပါဝင်သည်။ မည်သို့ဖြစ်စေအချို့ကျမ်းများမပါရှိချေ။ (ကမ္ဘာဦး၊ ဆာလံကျမ်း၊ ဟေဗြဲ၊ သင်းအုပ်ကြိတ်ဒစာများ၊ ဖိလေမုန်နှင့်ဗျာဒိတ်ကျမ်းများ) ၎င်းမှာမူရင်း လက်ရေးကျမ်းများ၏စကားလုံးသုံးနှုန်း ပုံများကို အဆုံးအဖြတ် ပေးရာ၌ အလွန် အထောက်အကူပြုသော လက်ရေးကျမ်းဖြစ်သည်။ ၎င်းကို “ B ” ဖြင့်အမှတ်အသားပြုသည်။

Vulgate, Jerome ၏လက်တင်ဘာသာပြန်သမ္မာကျမ်းစာ၏နာမည်ဖြစ်သည်။ ၎င်းမှာရောမကာသိုလ်စ်အသင်းတော် အတွက် ဘာသာပြန်ရာ၌ အသုံးပြုသောအခြေခံသို့မဟုတ်အများသုံးကျမ်းဖြစ်လာသည်။

Wisdom Literature (ပညာစာပေများ) ၎င်းမှာအရှေ့အလယ်ပိုင်း၌ရှေးခေတ်(နှင့်ခေတ်သစ်ကမ္ဘာ) တွင်တွေ့ နေကျစာပေ အမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းမှာအခြေခံအားဖြင့်အောင်မြင်သောဘဝအတွက်အဆိုအမိန့်များ ကိုကဗျာအလင်္ကာများ၊ သုတ္တံ စကားများ သို့မဟုတ် စာစီစာကုံးများအားဖြင့်မျိုးဆက်သစ်တစ်ဆက်အား ကြိုးစားသွန်သင်မှုဖြစ်သည်။ ၎င်းမှာအစု အပေါင်းထက် တစ်ဦးချင်းအားရည်စူးခြင်းဖြစ်သည်။ သမိုင်းကိုရည်ညွှန်း ကိုးကားခြင်း မပြုသော်လည်း ဘဝအတွေ့အကြုံများနှင့် လေ့လာ မှတ်သားမှုများကိုအခြေပြုသည်။ သမ္မာကျမ်း စာ၌ယောဘကျမ်းမှစ၍ဆောလမုန်သီချင်းတိုင်အောင် YHWH ၏ ပါရှိမှုနှင့် ကိုးကွယ်မှုဖြစ်သည်ဟုဆိုသော်လည်း ဤဘာသာရေးလောက အမြင်သည် လူသားအားလုံးနှင့် အချိန်ကာလတိုင်းအတွက် ရှင်းလင်းသော အရာမ ဟုတ်ချေ။

စာပေအမျိုးအစားတစ်မျိုးအနေဖြင့်၎င်းသည်ယေဘုယျသမ္မာတရားကိုဖော်ပြသည်။ သို့သော်ဤစာပေ မျိုးကို အခြေအနေ အားလုံး၌ အတိအကျမသုံးနိုင်ချေ။ ၎င်းတို့မှာအခြေအနေတစ်ခုချင်းတိုင်းအတွက်မဟုတ်သော သမ္မာတရား အကြမ်းဖျင်းများဖြစ်သည်။ ဤပညာရှိကြီးများသည်ဘဝ၏ခက်ခဲသောမေးခွန်းများကိုမေး မြန်းရဲကြသည်။ ၎င်းတို့သည် ရှေးရိုးစဉ်လာ ဘာသာရေး အမြင်များကိုစိန်ခေါ်လေ့ရှိသည် (ယောဘနှင့်ဒေသ နာကျမ်း)။ ၎င်းတို့သည်ဘဝ၏အဖြစ်ဆိုးများအကြောင်း လွယ်ကူသော အဖြေများ အတွက်ညီညွတ်မျှတမှုနှင့် တင်းမာမှုများဖော်ဆောင်ပေးကြသည်။

World Picture and Worldview ၎င်းတို့မှာဝေါဟာရတွဲများဖြစ်သည်။ နှစ်မျိုးစလုံးဖန်ဆင်းခြင်းနှင့်ဆိုင်သော တွေးခေါ်မြော်မြင်ရေးဆိုင်ရာအယူအဆများဖြစ်သည်။ World Picture (ကမ္ဘာ့ရုပ်ပုံသွင်ပြင်)ဟူသော ဝေါဟာရသည်“ဘယ်လို” ဖန်ဆင်းကြောင်းအားညွှန်းဆိုပြီး “Worldview” (ကမ္ဘာ့အမြင်)ကမူ“မည်သူဖန်ဆင်းသည်” ဟူသောအချက်နှင့်ဆိုင်သည်။ ဤဝေါဟာရတို့သည် ကမ္ဘာဦးအခန်းကြီး ၁-၂ ၌မူလအကြောင်းအရာ မှာဘယ်လိုဖန်ဆင်းသည့်အကြောင်းမဟုတ်ဘဲ ဘယ်သူ ဖန်ဆင်းကြောင်း အားဖော်ပြခြင်းဖြစ်သည်ဆိုသောအ နက်ပြန်ခြင်းနှင့်ကိုက်ညီသည်။

YHWH ဓမ္မဟောင်းကျမ်းအထဲဘုရားသခင်၏ပဋိညဉ့်တရားဆိုင်ရာနာမတော်ဖြစ်သည်။ ၎င်းအားထွက် ၃:၁၄ ၌အဓိပ္ပါယ် သတ်မှတ်သည်။ ၎င်းမှာဟေဗြဲဝေါဟာရ“ရှိသည်၊ ဖြစ်သည်” (to be)၏ CAUSATIVE ပုံစံဖြစ်သည်။ ဂျူးတို့သည် ထိုနာမတော်ကို အချည်းနှီးခေါ်ရာရောက်မည်စိုးရိမ်ကာ မခေါ်ရဲကြသဖြင့် “ဘုရားသခင်”ဟုအဓိပ္ပါယ်ရှိသော Adonai ဖြင့်အစားထိုး သုံးစွဲကြသည်။ ၎င်းမှာဤပဋိညဉ့်ခံနာမတော်အား ဘာသာပြန်ဆိုပုံဖြစ်သည်။

နောက်ဆက်တွဲ လေး
ယုံကြည်ခြင်းဆိုင်ရာ ဩဝါဒဖော်ပြချက်

ကျွန်ုပ်သည်ယုံကြည်ခြင်းဖော်ပြမှုများကိုအထူးတလည်စိတ်ဝင်စားခြင်းမရှိ။ သမ္မာကျမ်းစာသာလျှင် ဖြစ်သည်ဟု ဆိုရန်ပို၍ နှစ်သက်ပါသည်။ မည်သို့ဖြစ်စေကျွန်ုပ်နှင့်ရင်းနှီးသောသူများသည်ကျွန်ုပ်၏ယုံကြည် ခြင်းဩဝါဒဆိုင်ရာအမြစ်ကိုအကဲဖြတ်စေရန် ယုံကြည်ခြင်း ဖော်ပြမှုသည် အထောက်အကူဖြစ်စေလိမ့်မည်ကို သဘောပေါက်နားလည်ပါသည်။ ယနေ့ ကျွန်တော်တို့၏ ခေတ် ကာလ၌ ဓမ္မသဘောတရား ဆိုင်ရာအမှားနှင့် လှည့်ဖြားခြင်းများလွန်းသဖြင့် ကျွန်ုပ်၏ ဓမ္မသဘောတရား အကျဉ်းချုပ်ကို အောက်တွင်ဖော်ပြပေးပါသည်။

၁။ ဓမ္မဟောင်း၊ ဓမ္မသစ်နှစ်ခုစလုံးဖြစ်သောသမ္မာကျမ်းစာသည်ဝိညာဉ်တော်မူတ်သွင်းသော၊ မမှား ယွင်းနိုင်သော၊ အခွင့် အာဏာရှိသော၊ ဘုရားသခင်၏ထာဝရနှုတ်ကပတ်တော်ဖြစ်သည်။ ၎င်းမှာဘုရားသခင် ၏မိမိကိုယ်မိမိဖွင့်ပြတော်မူဖြစ်ကာ၊ သဘာဝ လွန်ဦးဆောင်မှုဖြင့် လူသားများမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ၎င်းမှာ ဘုရားသခင်နှင့် သူ၏ရည်ရွယ်ချက်များ အတွက် ကျွန်တော်တို့၏ တစ်ခုတည်းသောရှင်းလင်းသည့်သမ္မာတရားဖြစ်သည်။ ၎င်းမှာအသင်းတော်၏ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် တစ်ခုတည်းသောအရင်းအမြစ်ဖြစ် သည်။

၂။ ထာဝရဖြစ်သောဖန်ဆင်းရှင်ရွေးနှုတ်ရှင်ဘုရားသခင်တစ်ဆူသာလျှင်ရှိသည်။ သူသည်ရူပအရာ၊ အရူပအရာ၊ ခပ်သိမ်းသောအရာတို့၏ဖန်ဆင်းရှင်ဖြစ်သည်။ သူသည်မှန်ကန်၍တရားမျှတတော်မူသော်လည်း ချစ်ခြင်းမေတ္တာရှင်နှင့် ဂရုစိုက်တော်မူ သူအဖြစ်မိမိကိုယ်မိမိဖွင့်ပြတော်မူသည်။ သူသည်သီးခြားစီဖြစ်သော် လည်းအနှစ်သာရချင်းတူသောခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တည်း ဟူသော ပုဂ္ဂိုလ်သုံးပါးဖြင့်မိမိ ကိုယ်မိမိဖွင့်ပြတော်မူသည်။

၃။ ဘုရားသခင်သည်မိမိ၏ ဤကမ္ဘာအားတက်ကြွစွာထိန်းထားသည်။ မိမိ၏ဖန်ဆင်းခြင်းအတွက် မပြောင်း မလဲနိုင်သော ထာဝရအစီအမံနှင့် လူသား၏လွတ်လပ်သောဆန္ဒကိုခွင့်ပြုသောတစ်ဦးချင်းကိုအာရုံပြုမှု နှစ်မျိုးစလုံးရှိသည်။ ဘုရားသခင်မသိရှိ၊ ခွင့်ပြုတော်မူချက်မပါဘဲ မည်သည့်အရာမျှမဖြစ်ပွားချေ။ သို့သော် သူသည်ကောင်းကင် တမန်များနှင့် လူသားများ၏ တစ်ဦးချင်း ရွေးချယ်မှုကို လည်းခွင့်ပြုသည်။ ယေရှုသည် ခမည်းတော်ရွေးချယ်သောလူသားဖြစ်ကာ လူသားအားလုံး သူ့အထဲ အလား အလာဖြင့်ရွေးချယ်သည်။ ဘုရားသခင်သည် အဖြစ်အပျက်များ ကိုကြိုတင်ရေးသားထား သည့်ဆုံးဖြတ်ချက်ချ ပြီးသားဖြစ်စဉ် ကိုသာလိုက်ရသော အဆင့်သို့လျော့ကျမသွားစေချေ။ ကျွန်တော်တို့ အားလုံးသည် မိမိတို့၏ အတွေးနှင့် လုပ်ဆောင်မှုများ အတွက်တာ ဝန်ရှိသည်။

၄။ လူသားအားဘုရားသခင်၏ သဏ္ဍာန်တော်ဖြင့်အပြစ်ကင်းစင်သူအဖြစ်ဖန်ဆင်းခဲ့သော်လည်း သူသည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရွေးချယ်သည်။ သဘာဝလွန်တစ်ခုသည် သူတို့ကိုသွေးဆောင်ခဲ့သည်မှန် သော်လည်း အာဒံနှင့်ဧဝတို့၌ သူတို့၏ စိတ်ဆန္ဒဖြင့်အတ္တကိုဗဟိုပြုခြင်း၌တာဝန်ရှိကြသည်။ သူတို့၏ပုန်ကန် ခြင်းသည်လူသားနှင့်ဖန်ဆင်းခြင်းကိုထိခိုက်သည်။ ကျွန်တော်တို့ အားလုံးသည်အာဒံအထဲမိမိတို့၏တစ်စုတစ် ပေါင်းတည်းသော အခြေအနေနှင့် တစ်ဦးချင်း၏ ဆန္ဒဖြင့်ပုန်ကန်မှု အတွက် ဘုရားသခင်၏ ဂရုဏာတော်နှင့် ကျေးဇူးတော်လိုအပ်လျက်ရှိနေကြသည်။

၅။ ကျဆင်းသောလူသားအတွက်ဘုရားသခင်သည်အပြစ်လွတ်ခြင်းနှင့်နဂိုနေပြန်လည်ဖြစ်စေရေးအ တွက်နည်းလမ်း တစ်ရပ် ဘုရားသခင် ပြင်ဆင်ပေးထားသည်။ ဘုရားသခင်၏အတုအနှိုင်းမဲ့သားတော်ယေရှု ခရစ်သည်လူသားတစ်ယောက်ဖြစ်လာခဲ့သည်။ အသက်တာ၌ အပြစ်ကင်းစင်သည်။ အစားထိုးအသေခံခြင်း ဖြင့်လူသား၏အပြစ်အတွက်ပြစ်ဒဏ်ပေးဆပ်ခဲ့သည်။ သူသည် နဂိုနေပြန်ဖြစ်ရန်နှင့် ဘုရားသခင်နှင့်မိတ် သဟာယဖြစ်ရေးအတွက်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ သူပြီးစီးခဲ့သော အလုပ်အား ကိုးစားယုံကြည် ခြင်းကလွဲလျှင်ကယ်တင်ခြင်းအတွက်အခြားနည်းမရှိချေ။

၆။ ကျွန်တော်တို့တစ်ယောက်ချင်းသည်အပြစ်လွတ်ခြင်းနှင့် နဂိုပြန်ဖြစ်ရေးအတွက်ဘုရားသခင်ပေး စမ်းခြင်းအား တစ်ဦးချင်း လက်ခံရန်ဖြစ်သည်။ ၎င်းကိုယေရှုမှတဆင့်ဘုရားသခင်ပေးသောကတိတော်များကို စိတ်ဆန္ဒရှိရှိအားကိုးအားထားပြုကာ မိမိ သိသမျှ အပြစ်မှ မိမိစိတ်နှင့်မိမိပြန်လှည့်လာခြင်းဖြင့်ပြီးစီးသွားစေ သည်။

၇။ ကျွန်တော်တို့အားလုံးခရစ်တော်ကိုအားကိုးရာပြုခြင်းနှင့် အပြစ်မှနှောင်တရခြင်းဖြင့်အပြည့်အဝ အပြစ်လွတ်ခြင်းရရှိကာ နဂိုမူလအတိုင်းပြန်လည်ဖြစ်သွားစေခြင်းရရှိကြသည်။ သို့သော် ဤအသစ်သော ဆက်ဆံရေးမှာပြောင်းလဲခဲ့ကာပြောင်းလဲနေသော

ဘဝအသက်တာဖြင့်သက်သေထူသည်။ လူသားအတွက် ဘုရားသခင်၏ပန်းတိုင်မှာတစ်နေ့သောအခါကောင်းကင်ဘုံ၌သာမဟုတ်ဘဲ ယခု၌ပင်ခရစ်တော်နှင့်တူနေခြင်း ဖြစ်သည်။ အစစ်အမှန်ရွေးနှုတ်ခြင်းခံသူများသည် ပြစ်မှားနိုင်သည်ဆိုသော်လည်း မိမိတို့ ဘဝအသက်တာ တလျှောက်လုံး၌ဆက်လက်၍ယုံကြည်သွားကာ နောင်တဖြင့်ဆက်လက်၍အသက်ရှင်သွားကြလိမ့်မည်။

၈။ သန့်ရှင်းသောဝိညာဉ်တော်မှာ “အခြားသောယေရှု” ဖြစ်သည်။ သူသည်ပျောက်ဆုံးနေသူများကို ခရစ်တော်ထံ ဦးဆောင်ရန်နှင့် ကယ်တင်ခြင်းရရှိသူတို့အားခရစ်တော်နှင့်ပို၍တူလာစေရန် ဤကမ္ဘာလောက ထဲရှိနေသည်။ ဝိညာဉ်တော် ဆုကျေးဇူးများကိုကယ်တင်ခြင်းရရှိချိန်၌ပေးအပ်သည်။ ၎င်းတို့မှာခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွင်း ခွဲဝေပေးထားသော ယေရှု၏အသက်နှင့်အမှုတော်လုပ်ငန်းဖြစ်သည်။ အခြေခံအားဖြင့်ယေရှု၏စိတ်နေသဘောထားနှင့် သူ့အားလှုပ်ရှား စေသော အကြောင်းရင်းများဖြစ်သည့်ဆုကျေးဇူးများသည် ဝိညာဉ်တော်အသီးများအားဖြင့်လှုပ်ရှားရန်လိုသည်။ ဝိညာဉ်တော်တို့၏ ခေတ်၌လည်းလုပ် ဆောင်သည်။

၉။ ခမည်းတော်သည်ရှင်ပြန်ထမြောက်သောယေရှုခရစ်တော်အား အရာခပ်သိမ်း၏တရားသူကြီးဖြစ် စေသည်။ သူသည် လူသားအားလုံးတရားစီရင်ရန်ပြန်လည်ကြွလာပေမည်။ ယေရှုကိုအားကိုးအားထားပြု လျက်သိုးသူငယ်၏အသက်စာစောင်၌ ၎င်းတို့၏ နာမည်များရေးမှတ်ထားသူတို့သည် ဘုန်းကြီးသောမိမိတို့၏ ထာဝရကိုယ်ခန္ဓာများကို ယေရှုခရစ်ပြန်လည် ကြွချိန်၌လက်ခံ ရရှိကြပေလိမ့်မည်။ သူတို့သည်သခင်ဘုရားနှင့် အတူအမြဲထာဝရနေထိုင်ကြလိမ့်မည်။ မည်သို့ဖြစ်စေ ဘုရားသခင်၏ သမ္မာတရားအား တုံ့ပြန်မှုပြုရန်ငြင်းဆန် သူတို့သည်သုံးပါးတစ်ဆူနှင့်မိတ်သဟာယပြုခြင်း၏ ဝမ်းမြောက်မှုမှထာဝရဖယ်ရှားခြင်းခံကြလိမ့်မည်။ သူ တို့သည်မာရ်နတ်နှင့်သူ၏ ကောင်းကင်တမန်တို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းခံကြလိမ့်မည်။

ဤဖော်ပြမှုသည်ပြည့်စုံခြင်းမရှိသော်လည်း ကျွန်ုပ်နလုံးသား၏ဓမ္မသဘောတရားကိုမူပေါ်လွင်စေ လိမ့်မည်ဟု မျှော်လင့် ပါကြောင်း။ ကျွန်ုပ်ကြိုက်နှစ်သက်သောဖော်ပြမှုတစ်ရပ်မှာ

- “မရှိမဖြစ်သောအရာ-စည်းလုံးခြင်း။ အတွင်း၌ရှိသောအရာ-လွတ်လပ်ခြင်း။ အရာခပ်သိမ်း၌-ချစ်ခြင်းမေတ္တာ”